


လောကသင်းကျပ်၊ ဓမ္မရာဇ်မှန်ကူ၊ သယံဇ္ဈာန်မြတ်စွာ၊ စောသတ္ထာဇာ၊
 သာသနာရောင်၊ ထွန်းပြောင် စေရန်၊ ရည်သန်မယုတ်၊
 အားထုတ် ကြိုးစားတော် မူလေ့ရှိသော၊
 မန္တလေးမြို့၊ မန္တလေးတောင်
 ရသေ့ကြီး-ဦးခန္တိ
 တောင်းပန်ချက်အရ၊ မန္တလေး
 တောင်အနီးရှိ၊ မိုးထိတိုက်၌၊ ယာပိုက်လေးထိ၊
 မှုညီမွေထေရ်၊ နေ့စတင်မူသော၊ ဝိဇ္ဇာကတ်ကျောက်စာကြပ်
 ဆရာတော် အထွင်ဖာဂရ မထေရ် စီစဉ်ပြုစုတော် မူအပ်သော

မုလပဏ္ဍာသ-ပို့ဒ်တော်နိဿယ။

ပဌမတွဲ
 စာချနက်၊ မိုးထိမူ။

ပဌမပုံနှိပ်ခြင်း-၅၀၀

မန္တလေးမြို့၊
 မန္တလေးတောင် ဝိဇ္ဇာကတ်တော် စာပုံနှိပ်တိုက်၊
 ၁၂၀၆-ခုနှစ်၊ တန်ဆောင်ရမ်းလ။



မူလပဏ္ဏာသပါဠိတော်နိဿယ-ပဌမတွဲ-မာတိကာ။

ဦးရေ နံပါတ်	မာတိကာ	မျက်နှာ နံပါတ်
၁	မူလပရိယာယသုတ်	၁
၂	သဗ္ဗာသဝသုတ်	၂၉
၃	ဓမ္မဒါယာဒသုတ်	၄၇
၄	ဘယဘောရဝသုတ်	၆၁
၅	အနင်္ဂီထသုတ်	၉၀
၆	အာကင်္ခီယသုတ်	၁၂၀
၇	ဝတ္ထသုတ်	၁၃၃
၈	သလ္လေခသုတ်	၁၅၁
၉	သမ္ဗာဒိဋ္ဌိသုတ်	၁၇၆
၁၀	သတိပဋ္ဌာနသုတ်	၂၀၉
၁၁	ရူဠဝိဟာနာဒသုတ်	၂၅၇
၁၂	မဟာဝိဟာနာဒသုတ်	၂၇၄
၁၃	မဟာဒုက္ခက္ခန္ဓသုတ်	၃၃၄
၁၄	ရူဠဒုက္ခက္ခန္ဓသုတ်	၃၅၀
၁၅	အနုမာနသုတ်	၃၇၀
၁၆	စေတောဝိလသုတ်	၄၁၁
၁၇	ဝနပတ္တသုတ်	၄၂၄
၁၈	မရဝိက္ခိကသုတ်	၄၃၈
၁၉	နွေသဝိတက္ကသုတ်	၄၆၀
၂၀	ဝိတက္ကသဏ္ဍာနသုတ်	၄၇၆
၂၁	ကကရူပမသုတ်	၄၈၉
၂၂	အသဂဗ္ဗပမသုတ်	၅၁၅
၂၃	ဝဇ္ဇိကသုတ်	၅၆၀
၂၄	ရထဝိနိတသုတ်	၅၆၈
၂၅	နိဝါပသုတ်	၅၈၇

မူလပဏ္ဏာသပါဠိတော်နိဿယ-ပဌမတွဲ-မာတိကာပြီး၏။



မုလပဏ္ဏာသ-ပါဠိတော်နိဿယ။

နမော ထဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

မူလပရိယာယသုတ်။

၁။ ဘန္တေကဿပ၊ အရှင်မဟာကဿပ၊ ဣဒံသုတ္တံ၊ ဤမူလပရိယာယ
သုတ်ကို၊ မေမယာ၊ အကျွန်ုပ်အာနန္ဒာမထေရ်သည်၊ ဘဂဝတော၊ မြတ်စွာ
ဘုရား၏၊ သမ္ဗုဒ္ဓေါ၊ မျက်မှောက်တော်မှ၊ ဝေံ၊ ဤသို့သောအခြင်းအရာအား
ဖြင့်၊ သုတံ၊ ကြားအပ်ပါ၏၊ ကိံ သုတံ၊ အဘယ်သို့ကြားအပ်ပါသနည်း၊ ဧကံ၊
ထပါးသော၊ သမယံ၊ အခါ၌၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဥက္ကဋ္ဌာယံ၊ မီးရှူး
အများထွန်း၍ထည်သောကြောင့် ဥက္ကဋ္ဌမည်သောမြို့၌၊ သုဘဂဝနေ၊ တင့်
ထယ်သောအသရေရှိသောကြောင့် သုဘဂမည်သောထော၌၊ သာလရာဇ
မူလေ၊ တောပိုးသစ်ပင်၏အနီး၌၊ ဝိဟရတိ၊ နေထော်မူ၏၊ တတြိခေါ၊ ထိုသို့
နေထော်မူသောအခါ၌၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဘိက္ခု၊ ရဟန်းတို့ကို၊
ဘိက္ခုဝေါတိ၊ ရဟန်းတို့ဟူ၍၊ အာမန္တေယိ၊ မိန့်တော်မူ၏၊ တေ၊ အရှင်ဘုရား
အား၊ ဝိာဇ္ဇံ၊ ကောင်းခြင်းသည်၊ ဟောတု၊ ဖြစ်စေထတည်း၊ ဣတိ၊ ဤသို့၊ တေ
ဘိက္ခု၊ ထိုရဟန်းတို့သည်၊ ဘဂဝကော၊ မြတ်စွာဘုရားအား၊ ပဏ္ဍသောသံ၊
ဝန်ခံကုန်၏၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဧတံဝစနံ၊ ဤစကားကို၊ အဝေါ၊
မိန့်တော်မူ၏၊ ကိံ အဝေါ၊ အဘယ်သို့မိန့်တော်မူသနည်း၊ ဝိက္ခဝေ၊ ရဟန်း
တို့၊ ဝေါတုမှာကံ၊ ဘင်ချက်သားတို့အား၊ သဗ္ဗဓမ္မမူလပရိယာယံ၊ ခပ်ထိမ်း
သောထရားတို့၏ အကြောင်းရင်း ဖြစ်သော ဟောခြင်း နေသနာကို၊ ဧဒ
ထိဿာမိ၊ အကျဉ်းအားဖြင့် ဟောတော်မူအံ့၊ တံ၊ ထိုဟောခြင်း နေသနာ
ထော်ကို၊ သုတာထ၊ နာကြကုန်လော့၊ သာဓကံ၊ ကောင်းစွာ၊ မနုထိကရော
ထ၊ နှလုံးသွင်းကြကုန်လော့၊ ဘာထိဿာမိ၊ အကျယ်အားဖြင့် ဟောတော်
မူအံ့၊ ဣတိ၊ ဤသို့၊ အဝေါ၊ မိန့်တော်မူ၏၊ ဘန္တေ၊ မြတ်စွာဘုရား၊ ဝေံသာဓု၊

မူလပဏ္ဏာသ-ပါဠိတော်နိဿယ

ကောင်းပါပြီ။ ဣတိခေါ၊ ဤသို့လျှင်၊ တေဝိက္ခ၊ ။ ထိုရဟန်းတို့သည်၊ ဘဂဝ
 တော၊ မြတ်စွာတရားအား၊ ပဂ္ဂဿောသုံ၊ ရန်ခံကုန်၏။ ဘဂဝါ၊ မြတ်စွာတရား
 သည်၊ ထေဝံစနံ၊ ဤစကားကို၊ အဝေါစ၊ ဖိန့်ထော်မူ၏။ ကိံ အဝေါစ၊ အဘယ်
 သို့ဖိန့်ထော်မူသနည်း။ ဤကွဲဝေ၊ ရဟန်းတို့၊ ဣဝဿောကော၊ ဤဖြစ်တော်
 ဖျက်တတ်သော သတ္တဿောကန္တံ၊ အသုတဝါ၊ အကြားအမြင် မရှိသော၊
 အရိယာနံ၊ တရားအစရှိသော မြတ်သော အရိယာပုဂ္ဂိုလ်တို့ကို၊ အဒဿာဝီ
 ပညာစက္ခုဖြင့်မမြင်သော၊ အရိယစမ္မဿ၊ မြတ်သော အရိယာပုဂ္ဂိုလ်တို့
 ၏တရား ဖြစ်သော အောက်မေ့ခြင်း၏ တည်ရာသတိပဋ္ဌာန် ကောင်းစွာ
 အားထုတ်ကြောင်း သဗ္ဗပ္ပဓာန် စသော အရိယမဂ်၏ အပင်း အသင်းဖြစ်
 သော ဗောဓိပက္ခိယတရားအပေါင်း၌၊ အကောဝိဒေါ၊ မလိမ္မာသော၊ အရိယံ
 ဓမ္မေ၊ မြတ်သော အရိယာပုဂ္ဂိုလ်တို့၏ တရားဖြစ်သော အောက်မေ့ခြင်း၏
 တည်ရာ သတိပဋ္ဌာန် ကောင်းစွာ အားထုတ်ကြောင်း သဗ္ဗပ္ပဓာန် စသော
 အရိယမဂ်၏ အပင်းအသင်း ဖြစ်သော ဗောဓိပက္ခိယတရား အပေါင်း၌၊
 အဝိနိတော၊ နှစ်ပါးသော ဆုံးမခြင်း ဝိနယကင်းသော၊ သပ္ပုရိသာနံ၊ တရား
 အစရှိသော သူတော်ကောင်းတို့ကို၊ အဒဿာဝီ၊ ပညာစက္ခုဖြင့်မမြင်သော၊
 သပ္ပုရိသစမ္မဿ၊ သူတော်ကောင်းတို့၏ တရားဖြစ်သော အောက်မေ့ခြင်း
 ၏တည်ရာ သတိပဋ္ဌာန် ကောင်းစွာအားထုတ်ကြောင်း သဗ္ဗပ္ပဓာန်စသော
 အရိယမဂ်၏ အပင်းအသင်း ဖြစ်သော ဗောဓိပက္ခိယ တရား အပေါင်း၌၊
 အကောဝိဒေါ၊ မလိမ္မာသော၊ သပ္ပုရိသစမ္မေ၊ သူတော်ကောင်းတို့၏ တရား
 ဖြစ်သော အောက်မေ့ခြင်း၏ တည်ရာ သတိပဋ္ဌာန် ကောင်းစွာအားထုတ်
 ကြောင်း သဗ္ဗပ္ပဓာန်စသော အရိယမဂ်၏ အပင်းအသင်းဖြစ်သော ဗောဓိ
 ပက္ခိယတရားအပေါင်း၌၊ အဝိနိတော၊ နှစ်ပါးသော ဆုံးမခြင်း ဝိနယကင်း
 သော၊ ပုထုဇ္ဇနော၊ ပုထုဇဉ်သည်၊ ပထဝီ၊ လေးပါးသော မြေကို၊ ပထဝီတော
 လေးပါးသော မြေဟူ၍၊ သဗ္ဗနာတိ၊ သိ၏၊ ပထဝီ၊ လေးပါးသော မြေကို၊ ပထ
 ဝီတော၊ လေးပါးသော မြေဟူ၍၊ သညတွာ၊ သိ၍၊ ပထဝီ၊ လေးပါးသော မြေ
 ကို၊ မညတိ၊ အောက်မေ့၏၊ ပထဝီယာ၊ လေးပါးသော မြေ၌၊ မညတိ၊ အောက်
 မေ့၏၊ ပထဝီတော၊ လေးပါးသော မြေမှ၊ မညတိ၊ အောက်မေ့၏၊ ပထဝီ၊
 လေးပါးသော မြေကို၊ မေ၊ ငါ၏၊ သန္တကာ၊ ဥစ္စာတည်း၊ ဣတိ၊ ဤသို့၊ မညတိ၊
 အောက်မေ့၏၊ ပထဝီ၊ လေးပါးသော မြေကို၊ အဘိန္နန္ဒတိ၊ နှစ်သက်၏၊ တံ၊ ထို
 လေးပါးသော မြေကို အောက်မေ့ခြင်း နှစ်သက်ခြင်းသည်၊ ကိဿဟေတူ၊
 အဘယ်အကြောင်းကြောင့်နည်း၊ တဿ၊ ထိုပုထုဇဉ်သည်၊ တံ၊ ထိုလေးပါး

သောမြေကိုအောက်မေ့ခြင်း နှစ်သက်ခြင်းကို၊ အပ္ပရိညာတံ၊ ပိုင်းခြား၍ မသိအပ်၊ တဿ၊ ထိုကြောင့်၊ မညတိ၊ အောက်လည်းအောက်မေ့၏၊ အဘိ နန္ဒတိ၊ နှစ်လည်းနှစ်သက်၏၊ ဣတိ၊ ဤသို့၊ အဟံ၊ ငါတုရားသည်၊ ဝဒါမိ၊ ဟောတော်မူ၏၊ အာပံ၊ လေးပါးသောရေကို၊ အာပတော၊ လေးပါးသောရေ ဟူ၍၊ သဗ္ဗနာတိ၊ သိ၏၊ အာပံ၊ လေးပါးသောရေကို၊ အာပတော၊ လေးပါး သောရေဟူ၍၊ သညတွာ၊ သိ၍၊ အာပံ၊ လေးပါးသောရေကို၊ မညတိ၊ အောက် မေ့၏၊ အာပတ္ထိံ၊ လေးပါးသောရေ၌၊ မညတိ၊ အောက်မေ့၏၊ အာပတော၊ လေးပါးသောရေမှ၊ မညတိ၊ အောက်မေ့၏၊ အာပံ၊ လေးပါးသောရေကို၊ မေ၊ ငါ၏၊ သန္တကံ၊ ဥစ္စာတည်း၊ ဣတိ၊ ဤသို့၊ မညတိ၊ အောက်မေ့၏၊ အာပံ၊ လေး ပါးသောရေကို၊ အဘိနန္ဒတိ၊ နှစ်သက်၏၊ တံ၊ ထိုလေးပါးသောရေကိုအော် မေ့ခြင်း နှစ်သက်ခြင်းသည်၊ ကိဿဟေတု၊ အဘယ်အကြောင်းကြောင့် နည်း၊ တဿ၊ ထိုပုထုဇဉ်သည်၊ တံ၊ ထိုလေးပါးသောရေကို အောက်မေ့ ခြင်းနှစ်သက်ခြင်းကို၊ အပ္ပရိညာတံ၊ ပိုင်းခြား၍မသိအပ်၊ တဿ၊ ထိုကြောင့် မညတိ၊ အောက်လည်းအောက်မေ့၏၊ အဘိနန္ဒတိ၊ နှစ်လည်းနှစ်သက်၏ ဣတိ၊ ဤသို့၊ အဟံ၊ ငါတုရားသည်၊ ဝဒါမိ၊ ဟောတော်မူ၏၊ တေဇံ၊ မီးကို၊ ထေဇတော၊ မီးဟူ၍၊ သဗ္ဗနာတိ၊ သိ၏၊ တေဇံ၊ မီးကို၊ ထေဇတော၊ မီးဟူ၍၊ သညတွာ၊ သိ၍၊ တေဇံ၊ မီးကို၊ မညတိ၊ အောက်မေ့၏၊ တေဇတ္ထိံ၊ မီး၌၊ မည တိ၊ အောက်မေ့၏၊ တေဇတော၊ မိမှ၊ မညတိ၊ အောက်မေ့၏၊ တေဇံ၊ မီးကို၊ မေ ငါ၏၊ သန္တကံ၊ ဥစ္စာတည်း၊ ဣတိ၊ ဤသို့၊ မညတိ၊ အောက်မေ့၏၊ တေဇံ၊ မီးကို၊ အဘိနန္ဒတိ၊ နှစ်သက်၏၊ တံ၊ ထိုမီးကိုအောက်မေ့ခြင်းနှစ်သက်ခြင်းသည်၊ ကိဿဟေတု၊ အဘယ်အကြောင်းကြောင့်နည်း၊ တဿ၊ ထိုပုထုဇဉ်သည်၊ တံ၊ ထိုမီးကိုအောက်မေ့ခြင်း နှစ်သက်ခြင်းကို၊ အပ္ပရိညာတံ၊ ပိုင်းခြား၍ မသိအပ်၊ တဿ၊ ထိုကြောင့်၊ မညတိ၊ အောက်လည်းအောက်မေ့၏၊ အဘိ နန္ဒတိ၊ နှစ်လည်းနှစ်သက်၏၊ ဣတိ၊ ဤသို့၊ အဟံ၊ ငါတုရားသည်၊ ဝဒါမိ၊ ဟောတော်မူ၏၊ ဝါယံ၊ လေကို၊ ဝါယတော၊ လေဟူ၍၊ သဗ္ဗနာတိ၊ သိ၏၊ ဝါယံ၊ လေကို၊ ဝါယတော၊ လေဟူ၍၊ သညတွာ၊ သိ၍၊ ဝါယံ၊ လေကို၊ မညတိ အောက်မေ့၏၊ ဝါယတ္ထိံ၊ လေ၌၊ မညတိ၊ အောက်မေ့၏၊ ဝါယတော၊ လေမှ၊ မညတိ၊ အောက်မေ့၏၊ ဝါယံ၊ လေကို၊ မေ၊ ငါ၏၊ သန္တကံ၊ ဥစ္စာတည်း၊ ဣတိ၊ ဤသို့၊ မညတိ၊ အောက်မေ့၏၊ ဝါယံ၊ လေကို၊ အဘိနန္ဒတိ၊ နှစ်သက်၏၊ တံ၊ ထိုလေကိုအောက်မေ့ခြင်းနှစ်သက်ခြင်းသည်၊ ကိဿဟေတု၊ အဘယ် အကြောင်းကြောင့်နည်း၊ တဿ၊ ထိုပုထုဇဉ်သည်၊ တံ၊ ထိုလေကိုအောက်

မေ့ခြင်း နှစ်သက်ခြင်းကို၊ အပ္ပရိညာတံ၊ ပိုင်းခြား၍ မသိအပ်၊ တသ္မာ၊ ထို
 ကြောင့်၊ မညတိစ၊ အောက်လည်းအောက်မေ့၏၊ အဘိနန္ဒတိစ၊ နှစ်လည်း
 နှစ်သက်၏၊ ဣတိ၊ ဤသို့၊ အဟံ၊ ငါဘုရားသည်၊ ဝဒါမိ၊ ဟောတော်မူ၏၊
 ဘူတေ၊ စတု မဟာရာဇ နတ်တို့၏ အောက်ဖြစ်သော သတ္တဝါ တို့ကို၊
 ဘူတတော၊ စတုမဟာရာဇ နတ်တို့၏ အောက်ဖြစ်သော သတ္တဝါတို့ဟူ၍၊
 သဗ္ဗာနာတိ၊ သိ၏၊ ဘူတေ၊ စတုမဟာရာဇ နတ်တို့၏ အောက်ဖြစ်သော
 သတ္တဝါတို့ကို၊ ဘူတတော၊ စတုမဟာရာဇ နတ်တို့၏ အောက်ဖြစ်သော
 သတ္တဝါတို့ဟူ၍၊ သညတွာ၊ သိ၍၊ ဘူတေ၊ စတုမဟာရာဇ နတ်တို့၏
 အောက် ဖြစ်သော သတ္တဝါတို့ကို၊ မညတိ၊ အောက်မေ့၏၊ ဘူထေသု၊
 စတုမဟာရာဇနတ်တို့၏ အောက်ဖြစ်သော သတ္တဝါတို့၌၊ မညတိ၊ အောက်
 မေ့၏၊ ဘူထတော၊ စတုမဟာရာဇ နတ်တို့၏ အောက်ဖြစ်သော သတ္တဝါတို့
 မှ၊ မညတိ၊ အောက်မေ့၏၊ ဘူတေ၊ စတုမဟာရာဇ နတ်တို့၏ အောက်ဖြစ်
 သော သတ္တဝါတို့ကို၊ မေ၊ ငါ၏၊ သန္တကာ၊ ဥစ္စာတို့တည်း၊ ဣတိ၊ ဤသို့၊ မည
 တိ၊ အောက်မေ့၏၊ ဘူတေ၊ စတုမဟာရာဇ နတ်တို့၏ အောက်ဖြစ်သော
 သတ္တဝါတို့ကို၊ အဘိနန္ဒတိ၊ နှစ်သက်၏၊ တံ၊ ထိုစတုမဟာရာဇ နတ်တို့၏
 အောက်ဖြစ်သော သတ္တဝါတို့ကို အောက်မေ့ခြင်း နှစ်သက်ခြင်း သည်၊
 ကိသံဟေတု၊ အဘယ်အကြောင်း ကြောင့်နည်း၊ တဿ၊ ထိုပုထုဇဉ်
 သည်၊ တံ၊ ထိုစတုမဟာရာဇနတ်တို့၏ အောက်ဖြစ်သော သတ္တဝါတို့ကို
 အောက်မေ့ခြင်း နှစ်သက် ခြင်းကို၊ အပ္ပရိညာတံ၊ ပိုင်းခြား၍ မသိအပ်၊
 တသ္မာ၊ ထိုကြောင့်၊ မညတိစ၊ အောက်လည်းအောက်မေ့၏၊ အဘိနန္ဒတိစ၊
 နှစ်လည်း နှစ်သက်၏၊ ဣတိ၊ ဤသို့၊ အဟံ၊ ငါဘုရားသည်၊ ဝဒါမိ၊ ဟော
 တော်မူ၏။ ။

ဒေဝေ၊ မာဂ်နတ်မှ တပါးသော နတ်ပြည် ခြောက်ထပ် နတ်တို့ကို၊
 ဒေဝတော၊ မာဂ်နတ်မှ တပါးသော နတ်ပြည်ခြောက်ထပ် နတ်တို့ဟူ၍၊
 သဗ္ဗာနာတိ၊ သိ၏၊ ဒေဝေ၊ မာဂ်နတ်မှတပါးသော နတ်ပြည်ခြောက်ထပ်
 နတ်တို့ကို၊ ဒေဝတော၊ မာဂ်နတ်မှတပါးသော နတ်ပြည်ခြောက်ထပ် နတ်
 တို့ဟူ၍၊ သညတွာ၊ သိ၍၊ ဒေဝေ၊ မာဂ်နတ်မှတပါးသော နတ်ပြည်ခြောက်
 ထပ်နတ်တို့ကို၊ မညတိ၊ အောက်မေ့၏၊ ဒေဝေသု၊ မာဂ်နတ်မှ တပါးသော
 နတ်ပြည်ခြောက်ထပ် နတ်တို့၌၊ မညတိ၊ အောက်မေ့၏၊ ဒေဝတော၊ မာဂ်
 နတ်မှ တပါးသော နတ်ပြည်ခြောက်ထပ် နတ်တို့မှ၊ မညတိ၊ အောက်မေ့၏၊
 ဒေဝေ၊ မာဂ်နတ်မှ တပါးသော နတ်ပြည်ခြောက်ထပ် နတ်တို့ကို၊ မေ၊ ငါ၏။

သန္တကာ၊ ဥစ္စာတို့ထည်း။ ဣတိ၊ ဤသို့။ မညတိ၊ အောက်မေ့၏။ ဒေဝေ၊ မာဂ်နတ်မှ တပါးသော နတ်ပြည် ခြောက်ထပ် နတ်တို့ကို အဘိန္နုတိ၊ နှစ်သက်၏။ တံ၊ ထိုမာဂ်နတ်မှ တပါးသော နတ်ပြည်ခြောက်ထပ် နတ်တို့ကို အောက်မေ့ခြင်း နှစ်သက်ခြင်း သည်။ ကိဿ ဟေတု၊ အဘယ်အကြောင်းကြောင့်နည်း။ တဿ၊ ထိုပုထုဇဉ်သည်။ တံ၊ ထိုမာဂ်နတ်မှတပါး သောနတ်ပြည်ခြောက်ထပ် နတ်တို့ကိုအောက်မေ့ခြင်း နှစ်သက်ခြင်းကို၊ အပ္ပရိညာတံ၊ ပိုင်းခြား၍မထိအပ်။ တသ္မာ၊ ထိုကြောင့်၊ မညတိ၊ အောက် ထည်း အောက်မေ့၏။ အဘိန္နုတိ၊ နှစ်သည်းနှစ်သက်၏။ ဣတိ၊ ဤသို့။ အဟံ၊ ငါတုရားသည်။ ဝဒါမိ၊ ဟောတော်မူ၏။

ပဇာပတိံ၊ မာဂ်နတ်သားကို၊ ပဇာပတိတော၊ မာဂ်နတ်သားဟူ၍၊ သဗ္ဗာ နာတိ၊ သိ၏။ ပဇာပတိံ၊ မာဂ်နတ်သားကို၊ ပဇာပတိတော၊ မာဂ်နတ်သားဟူ၍၊ သညတွာ၊ သိ၍။ ပဇာပတိံ၊ မာဂ်နတ်သားကို၊ မညတိ၊ အောက်မေ့၏။ ပဇာပတိံ၊ မာဂ်နတ်သား၌၊ မညတိ၊ အောက်မေ့၏။ ပဇာပတိတော၊ မာဂ် နတ်သားမှ၊ မညတိ၊ အောက်မေ့၏။ ပဇာပတိံ၊ မာဂ်နတ်သားကို၊ မေ၊ ငါ၏။ သန္တကံ၊ ဥစ္စာတည်း။ ဣတိ၊ ဤသို့။ မညတိ၊ အောက်မေ့၏။ ပဇာပတိံ၊ မာဂ် နတ်သားကို၊ အဘိန္နုတိ၊ နှစ်သက်၏။ တံ၊ ထိုမာဂ်နတ်သားကိုအောက်မေ့ ခြင်း နှစ်သက်ခြင်းသည်။ ကိဿ ဟေတု၊ အဘယ် အကြောင်း ကြောင့် နည်း။ တဿ၊ ထိုပုထုဇဉ်သည်။ တံ၊ ထိုမာဂ်နတ်သားကို အောက်မေ့ခြင်း နှစ်သက်ခြင်းကို၊ အပ္ပရိညာတံ၊ ပိုင်းခြား၍မထိအပ်။ တသ္မာ၊ ထိုကြောင့်၊ မညတိ၊ အောက်ထည်းအောက်မေ့၏။ အဘိန္နုတိ၊ နှစ်ထည်းနှစ်သက်၏။ ဣတိ၊ ဤသို့။ ဝဒါမိ၊ ဟောတော်မူ၏။ ။

ဗြဟ္မံ၊ ပဌမဈာန်ထုံ၌ဖြစ်သော တကမ္မာအသက်ရှည်သော ဗြဟ္မာကို၊ ဗြဟ္မ တော၊ ပဌမဈာန်ထုံ၌ဖြစ်သော တကမ္မာအသက်ရှည်သော ဗြဟ္မာဟူ၍၊ သဗ္ဗာ နာတိ၊ သိ၏။ ဗြဟ္မံ၊ ပဌမဈာန်ထုံ၌ဖြစ်သော တကမ္မာအသက်ရှည်သော ဗြဟ္မာကို၊ ဗြဟ္မတော၊ ပဌမဈာန်ထုံ၌ဖြစ်သော တကမ္မာအသက်ရှည်သော ဗြဟ္မာဟူ၍၊ သညတွာ၊ သိ၍။ ဗြဟ္မံ၊ ပဌမဈာန်ထုံ၌ဖြစ်သော တကမ္မာအသက် ရှည်သော ဗြဟ္မာကို၊ မညတိ၊ အောက်မေ့၏။ ဗြဟ္မံ၊ ပဌမဈာန်ထုံ၌ဖြစ် သော တကမ္မာအသက်ရှည်သော ဗြဟ္မာ၌၊ မညတိ၊ အောက်မေ့၏။ ဗြဟ္မ တော၊ ပဌမဈာန်ထုံ၌ဖြစ်သော တကမ္မာအသက်ရှည်သော ဗြဟ္မာမှ၊ မညတိ၊ အောက်မေ့၏။ ဗြဟ္မံ၊ ပဌမဈာန်ထုံ၌ဖြစ်သော တကမ္မာအသက်ရှည်သော ဗြဟ္မာကို၊ မေ၊ ငါ၏။ သန္တကံ၊ ဥစ္စာတည်း။ ဣတိ၊ ဤသို့။ မညတိ၊ အောက်မေ့၏။

ဗြဟ္မံ၊ ပဌမဈာန်တုံ၌ဖြစ်သော တကမ္မာအသက်ရှည်သော ဗြဟ္မာကို၊ အထိ
 နန္ဒတီးနှစ်သက်၏။ တံ၊ ထိုပဌမဈာန်တုံ၌ဖြစ်သော တကမ္မာအသက်ရှည်
 သောဗြဟ္မာကို အောက်မေ့ခြင်း နှစ်သက်ခြင်းသည်။ ကိဿ ဟေတု၊
 အဘယ်အကြောင်းကြောင့်နည်း၊ တဿ၊ ထိုထုထုဇဉ်သည်။ တံ၊ ထိုပဌမ
 ဈာန်တုံ၌ဖြစ်သော တကမ္မာအသက်ရှည်သော ဗြဟ္မာကိုအောက်မေ့ခြင်း
 နှစ်သက်ခြင်းကို၊ အပ္ပရိညာတံ၊ ပိုင်းခြား၍မသိအပ်။ တသ္မာ၊ ထိုကြောင့်၊ မည
 တိဝ၊ အောက်လည်း အောက်မေ့၏။ အထိနန္ဒတိဝ၊ နှစ်လည်း နှစ်သက်၏။
 ဣတိ၊ ဤသို့၊ အဟံ၊ ငါဘုရားသည်။ ဝဒါမိ၊ ဟောတော်မူ၏။

အာဘဿရေ၊ ဆီမီးတိုင်မှ ဆီမီးလျှံသည် ပြတ်၍ပြတ်၍ ကျသကဲ့သို့၊
 ကိုယ်မှ အရောင်တို့သည် ပြတ်၍ပြတ်၍ ကျသကဲ့သို့ ပြီးပြီး ပြက်သော
 ကိုယ်ရှိသောကြောင့် အာဘဿရမည်သော ဗြဟ္မာတို့ကို၊ အာဘဿရ
 တော၊ ဆီမီးတိုင်မှ ဆီမီးလျှံသည် ပြတ်၍ပြတ်၍ ကျသကဲ့သို့ ကိုယ်မှ
 အရောင် တို့သည် ပြတ်၍ပြတ်၍ ကျသကဲ့သို့ ပြီးပြီးပြက်သော ကိုယ်ရှိ
 သောကြောင့် အာဘဿရ မည်သော ဗြဟ္မာတို့ဟူ၍၊ သဗ္ဗာနာတိ၊ သိ၏။
 အာဘဿရေ၊ ဆီမီးတိုင်မှ ဆီမီး လျှံသည် ပြတ်၍ပြတ်၍ ကျသကဲ့သို့
 ကိုယ်မှ အရောင် တို့သည် ပြတ်၍ပြတ်၍ ကျသကဲ့သို့ ပြီးပြီးပြက်သော
 ကိုယ်ရှိသောကြောင့် အာဘဿရမည်သော ဗြဟ္မာတို့ကို၊ အာဘဿရ
 တော၊ ဆီမီးတိုင်မှ ဆီမီး လျှံသည် ပြတ်၍ပြတ်၍ ကျသကဲ့သို့ ကိုယ်မှ
 အရောင် တို့သည် ပြတ်၍ပြတ်၍ ကျသကဲ့သို့ ပြီးပြီးပြက်သော ကိုယ်ရှိ
 သောကြောင့် အာဘဿရ မည်သော ဗြဟ္မာတို့ဟူ၍၊ သဗ္ဗတု၊ သိ၏။
 အာဘဿရေ၊ ဆီမီးတိုင်မှ ဆီမီးလျှံသည် ပြတ်၍ပြတ်၍ ကျသကဲ့သို့
 ကိုယ်မှ အရောင်တို့သည် ပြတ်၍ပြတ်၍ ကျသကဲ့သို့ ပြီးပြီး ပြက်သော
 ကိုယ်ရှိသော ကြောင့် အာဘဿရ မည်သော ဗြဟ္မာတို့ကို၊ မညတိ၊
 အောက်မေ့၏။ အာဘဿရေသု၊ ဆီမီးတိုင်မှ ဆီမီးလျှံသည် ပြတ်၍ပြတ်၍
 ကျသကဲ့သို့ ကိုယ်မှအရောင်တို့သည် ပြတ်၍ပြတ်၍ ကျသကဲ့သို့ ပြီးပြီး
 ပြက်သော ကိုယ်ရှိသောကြောင့် အာဘဿရမည်သောဗြဟ္မာတို့၌၊ မညတိ
 အောက်မေ့၏။ အာဘဿရတော၊ ဆီမီးတိုင်မှဆီမီးလျှံသည် ပြတ်၍ပြတ်၍
 ကျသကဲ့သို့ ကိုယ်မှ အရောင်တို့သည် ပြတ်၍ပြတ်၍ ကျသကဲ့သို့ပြီးပြီး
 ပြက်သောကိုယ်ရှိသောကြောင့်အာဘဿရမည်သောဗြဟ္မာတို့မှ၊ မညတိ
 အောက်မေ့၏။ အာဘဿရေ၊ ဆီမီးတိုင်မှ ဆီမီးလျှံသည် ပြတ်၍ပြတ်၍
 ကျသကဲ့သို့ ကိုယ်မှ အရောင်တို့သည် ပြတ်၍ပြတ်၍ ကျသကဲ့သို့ပြီးပြီး

ပြက်သောကိုယ်ရှိသောကြောင့် အာဘဿရမည်သော ဗြဟ္မာတို့ကို၊ မေ၊ ငါ၏။ သန္တကာ၊ ဥစ္စာတို့သည်။ ဣတိ၊ ဤသို့။ မညတိ၊ အောက်မေ့၏။ အာဘဿရေ၊ ဆီမီးတိုင်မှ ဆီမီးထျှသည် ပြတ်၍ပြတ်၍ ကျသကဲ့သို့ကိုယ်မှ အရောင်တို့သည် ပြတ်၍ပြတ်၍ ကျသကဲ့သို့ပြီးပြီး ပြက်သော ကိုယ်ရှိသောကြောင့် အာဘဿရမည်သော ဗြဟ္မာတို့ကို၊ အဘိနန္ဒတိ၊ နှစ်သက်၏။ တံ၊ ထိုဆီမီးတိုင်မှ ဆီမီးထျှသည် ပြတ်၍ပြတ်၍ ကျသကဲ့သို့ကိုယ်မှ အရောင်တို့သည် ပြတ်၍ ပြတ်၍ ကျသကဲ့သို့ ပြီးပြီး ပြက်သော ကိုယ်ရှိသောကြောင့် အာဘဿရ မည်သော ဗြဟ္မာတို့ကို အောက်မေ့ခြင်း နှစ်သက်ခြင်းသည်။ ကိဿ ဟေတု၊ အဘယ်ကြောင်းကြောင့်နည်း။ တဿ၊ ထိုပုထုဇဉ်သည်။ တံ၊ ထိုဗြဟ္မာတို့ကို အောက်မေ့ခြင်း နှစ်သက်ခြင်းကို၊ အပ္ပရိညာတံ၊ ပိုင်ခြား၍မသိအပ်။ တတ္ထာ၊ ထိုကြောင့်။ မညတိ၊ အောက်မေ့ခြင်းအောက်မေ့၏။ အဘိနန္ဒတိ၊ နှစ်သည်း နှစ်သက်၏။ ဣတိ၊ ဤသို့။ အဟံ၊ ငါးဆုရားသည်။ ဝဒါမိ၊ ဟောထော်မူ၏။ ။

သုဘကိဏှော၊ တင့်တယ်သော ကိုယ်ရောင်ရှိသောကြောင့် အဆင်းဖြင့်မွန်းသော ရွှေတံတင်း၌ ထားအပ်သော တောက်ပသော ရွှေတုံးကဲ့သို့ တခဲနက် တင့်တယ်သော အသရေ ရှိသော ဗြဟ္မာတို့ကို၊ သုဘ ကိဏှ တော၊ တင့်တယ်သော ကိုယ်ရောင် ရှိသောကြောင့် အဆင်းဖြင့်မွန်းသော ရွှေတံတင်း၌ ထားအပ်သော တောက်ပသော ရွှေတုံး ကဲ့သို့ တခဲနက် တင့်တယ်သော အသရေရှိသော ဗြဟ္မာတို့ဟူ၍၊ သဗ္ဗာနာတိ၊ သိ၏။ သုဘ ကိဏှော၊ တင့်တယ်သော ကိုယ်ရောင်ရှိသောကြောင့် အဆင်းဖြင့်မွန်းသော ရွှေတံတင်း၌ ထားအပ်သော တောက်ပသော ရွှေတုံးကဲ့သို့ တခဲနက်တင့်တယ်သော အသရေရှိသော ဗြဟ္မာတို့ကို၊ သုဘကိဏှတော၊ တင့်တယ်သော ကိုယ်ရောင်ရှိသောကြောင့် အဆင်းဖြင့် မွန်းသော ရွှေတံတင်း၌ ထားအပ်သော တောက်ပသော ရွှေတုံးကဲ့သို့ တခဲနက်တင့်တယ်သော အသရေရှိသော ဗြဟ္မာတို့ဟူ၍၊ သညတ္တံ၊ သိ၍။ သုဘကိဏှော၊ တင့်တယ်သော ကိုယ်ရောင်ရှိသောကြောင့် အဆင်းဖြင့် မွန်းသော ရွှေတံတင်း၌ ထားအပ်သော တောက်ပသော ရွှေတုံးကဲ့သို့ တခဲနက် တင့်တယ်သော အသရေရှိသော ဗြဟ္မာတို့ကို၊ မညတိ၊ အောက်မေ့၏။ သုဘကိဏှော၊ တင့်တယ်သော ကိုယ်ရောင် ရှိသောကြောင့် အဆင်းဖြင့် မွန်းသော ရွှေတံတင်း၌ ထားအပ်သော တောက်ပသော ရွှေတုံးကဲ့သို့ တခဲနက် တင့်တယ်သော အသရေရှိသော ဗြဟ္မာတို့၊ မညတိ၊ အောက်မေ့၏။ သုဘကိဏှတော၊ တင့်

မူလပဏ္ဏာသ-ပါဠိတော်နိဿယ

တယ်သော ကိုယ်ရောင် ရှိသောကြောင့် အဆင်းဖြင့် မွန်းသော ရွှေတံ
 တင်း၌ ထားအပ်သော တောက်ပသော ရွှေတုံးကဲ့သို့ တခဲနက် တင့်တယ်
 သောအသရေရှိသော ဗြဟ္မာတို့မှ၊ မညတိ၊ အောက်မေ့၏၊ သုဘာကိဏ္ဍေ၊
 တင့်တယ်သော ကိုယ်ရောင်ရှိသောကြောင့် အဆင်းဖြင့်မွန်းသော ရွှေတံ
 တင်း၌ထားအပ်သော တောက်ပသော ရွှေတုံးကဲ့သို့ တခဲနက် တင့်တယ်
 သောအသရေရှိသော ဗြဟ္မာတို့ကို၊ မေ၊ ငါ၏၊ သန္တကာ၊ ဥစ္စာတို့တည်း၊
 ဣတိ၊ ဤသို့၊ မညတိ၊ အောက်မေ့၏၊ သုဘာကိဏ္ဍေ၊ တင့်တယ်သော ကိုယ်
 ရောင်ရှိသောကြောင့် အဆင်းဖြင့် မွန်းသော ရွှေတံတင်း၌ ထားအပ်သော
 တောက်ပသော ရွှေတုံးကဲ့သို့ တခဲနက် တင့်တယ်သော အသရေရှိသော
 ဗြဟ္မာတို့ကို၊ အဘိနန္ဒတိ၊ နှစ်သက်၏၊ တံ၊ ထိုတင့်တယ်သော ကိုယ်ရောင်ရှိ
 သောကြောင့် အဆင်းဖြင့်မွန်းသော ရွှေတံတင်း၌ ထားအပ်သော တောက်ပ
 သော ရွှေတုံးကဲ့သို့ တခဲနက် တင့်တယ်သော အသရေရှိသော ဗြဟ္မာတို့
 ကိုအောက်မေ့ခြင်း နှစ်သက်ခြင်းသည်၊ ကိဿဟေတု၊ အတယ်အကြောင့်
 ကြောင်းနည်း၊ တဿ၊ ထိုဂုဏ်ဧည့်သည်၊ တံ၊ ထိုတင့်တယ်သော ကိုယ်
 ရောင်ရှိသောကြောင့် အဆင်းဖြင့်မွန်းသော ရွှေတံတင်း၌ ထားအပ်သော
 တောက်ပသော ရွှေတုံးကဲ့သို့ တခဲနက် တင့်တယ်သော အသရေရှိသော
 ဗြဟ္မာတို့ကို အောက်မေ့ခြင်း နှစ်သက်ခြင်းကို၊ အပ္ပဂါညာတံ၊ ပိုင်းခြင်း၍
 မထိအပ်၊ တဿ၊ ထိုကြောင့်၊ မညတိစ၊ အောက်မေ့ခြင်း၊ အောက်မေ့၏၊
 အဘိနန္ဒတိစ၊ နှစ်ထည်းနှစ်သက်၏၊ ဣတိ၊ ဤသို့၊ အဟံ၊ ငါတုရားသည်
 ဝဒါမိ၊ ဟောထော်မူ၏၊ ဝေဟပ္ပဇေ၊ ပြန်ပြောသောအကျိုးရှိသောစတုတ္ထ
 ဈာန်၏အစွမ်းဖြင့်ဖြစ်သောစတုတ္ထဈာန်ဗြဟ္မာတို့ကို၊ ဝေဟပ္ပဇေ၊ ပြန်
 ပြောသောအကျိုးရှိသော စတုတ္ထဈာန်၏ အစွမ်းဖြင့် ဖြစ်သောစတုတ္ထဈာန်
 ဗြဟ္မာတို့ဟူ၍၊ သဗ္ဗနာတိ၊ သိ၏၊ ဝေဟပ္ပဇေ၊ ပြန်ပြောသောအကျိုးရှိသော
 စတုတ္ထဈာန်၏ အစွမ်းဖြင့်ဖြစ်သောစတုတ္ထဈာန်ဗြဟ္မာတို့ကို၊ ဝေဟပ္ပဇေ
 တော၊ ပြန်ပြောသော အကျိုးရှိသော စတုတ္ထဈာန်၏ အစွမ်းဖြင့်ဖြစ်သော
 စတုတ္ထဈာန်ဗြဟ္မာတို့ဟူ၍၊ သညတွာ၊ သိ၍၊ ဝေဟပ္ပဇေ၊ ပြန်ပြောသော
 အကျိုးရှိသောစတုတ္ထဈာန်၏အစွမ်းဖြင့်ဖြစ်သောစတုတ္ထဈာန်ဗြဟ္မာတို့ကို၊
 မညတိ၊ အောက်မေ့၏၊ ဝေဟပ္ပဇေသု၊ ပြန်ပြောသောအကျိုးရှိသောစတုတ္ထ
 ဈာန်၏အစွမ်းဖြင့်ဖြစ်သောစတုတ္ထဈာန်ဗြဟ္မာတို့၌၊ မညတိ၊ အောက်မေ့၏၊
 ဝေဟပ္ပဇေတော၊ ပြန်ပြောသောအကျိုးရှိသောစတုတ္ထဈာန်၏အစွမ်းဖြင့်ဖြစ်
 သောစတုတ္ထဈာန်ဗြဟ္မာတို့မှ၊ မညတိ၊ အောက်မေ့၏၊ ဝေဟပ္ပဇေ၊ ပြန်ပြော

၁-မူလပရိယာယသုတ်၊

သောအကျိုးရှိသောစတုတ္ထဈာန်၏အစွမ်းဖြင့်ဖြစ်သော စတုတ္ထဈာန်ဗြဟ္မာ
 တို့ကိုမေ၊ ငါ၏သန္တက၊ ဥစ္စာတို့တည်း။ ဣတိ၊ ဤသို့၊ မညတိ၊ အောက်မေ့
 ၏၊ ဝေဟပ္ပဇေ၊ ပြန်ပြောသော အကျိုးရှိသော စတုတ္ထဈာန်၏အစွမ်းဖြင့်
 ဖြစ်သောစတုတ္ထဈာန် ဗြဟ္မာတို့ကို၊ အဘိနန္ဒတိ၊ နှစ်သက်၏၊ တံ၊ ထိုဖြင့်
 ပြောသော အကျိုးရှိသော စတုတ္ထဈာန်၏ အစွမ်းဖြင့် ဖြစ်သော၊ စတုတ္ထ
 ဈာန် ဗြဟ္မာတို့ကို အောက်မေ့ခြင်း နှစ်သက်ခြင်းသည်၊ ကိဿဟေတု၊
 အဘယ် အကြောင်းကြောင့်နည်း၊ တဿ၊ ထိုပုထုဇဉ်သည်၊ တံ၊ ထိုဖြင့်
 ပြောသော အကျိုးရှိသော စတုတ္ထဈာန်၏အစွမ်းဖြင့်ဖြစ်သော စတုတ္ထဈာန်
 ဗြဟ္မာတို့ကို အောက်မေ့ခြင်းနှစ်သက်ခြင်းကို၊ အပ္ပရိညာတံ၊ ပိုင်းခြား၍
 မထိအပ်၊ တဿ၊ ထိုကြောင့်၊ မညတိ၊ အောက်လည်းအောက်မေ့၏၊
 အဘိနန္ဒတိ၊ နှစ်လည်းနှစ်သက်၏၊ ဣတိ၊ ဤသို့၊ အဟံ၊ ငါတုရားသည်၊ ဝဒါ
 မိ၊ ဟောတော်မူ၏၊ အဘိသံ၊ နာမက္ခန္ဓာ လေးပါးတို့ကို နှိပ်နင်းတတ်သော
 အသညသတ်ဗြဟ္မာကို၊ အဘိဘူတော၊ နာမက္ခန္ဓာလေးပါးတို့ကို နှိပ်နင်း
 ထတ်သောအသညသတ်ဗြဟ္မာဟူ၍၊ သဗ္ဗာနာတိ၊ ထိ၏၊ အဘိသံ၊ နာမက္ခန္ဓာ
 လေးပါးတို့ကို နှိပ်နင်းတတ်သော အသညသတ်ဗြဟ္မာကို၊ အဘိဘူတော၊
 နာမက္ခန္ဓာ လေးပါးတို့ကို နှိပ်နင်းတတ်သော အသညသတ် ဗြဟ္မာဟူ၍၊
 သညတွာ၊ သိ၍၊ အဘိသံ၊ နာမက္ခန္ဓာလေးပါးတို့ကို နှိပ်နင်းတတ်သော
 အသညသတ်ဗြဟ္မာကို၊ မညတိ၊ အောက်မေ့၏၊ အဘိဘူတ္ထိ၊ နာမက္ခန္ဓာ
 လေးပါးတို့ကိုနှိပ်နင်းတတ်သောအသညသတ်ဗြဟ္မာ၌၊ မညတိ၊ အောက်
 မေ့၏၊ အဘိဘူတော၊ နာမက္ခန္ဓာလေးပါးတို့ကိုနှိပ်နင်းတတ်သောအသည
 သတ်ဗြဟ္မာမှ၊ မညတိ၊ အောက်မေ့၏၊ အဘိသံ၊ နာမက္ခန္ဓာလေးပါးတို့ကိုနှိပ်
 နင်းတတ်သောအသညသတ်ဗြဟ္မာကို၊ မေ၊ ငါ၏သန္တကံ၊ ဥစ္စာတည်း။ ဣတိ
 ဤတို့၊ မညတိ၊ အောက်မေ့၏၊ အဘိသံ၊ နာမက္ခန္ဓာလေးပါးတို့ကိုနှိပ်နင်း
 တတ်သော အသညသတ် ဗြဟ္မာကို၊ အဘိနန္ဒတိ၊ နှစ်သက်၏၊ တံ၊ ထို
 နာမက္ခန္ဓာလေးပါးတို့ကိုနှိပ်နင်းတတ်သောအသညသတ် ဗြဟ္မာကိုအောက်
 မေ့ခြင်းနှစ်သက်ခြင်းသည်၊ ကိဿဟေတု၊ အဘယ်အကြောင်းကြောင့်
 နည်း၊ တဿ၊ ထိုပုထုဇဉ်သည်၊ တံ၊ ထိုနာမက္ခန္ဓာလေးပါးတို့ကိုနှိပ်နင်း
 တတ်သောအသညသတ်ဗြဟ္မာကို အောက်မေ့ခြင်းနှစ်သက်ခြင်းကို၊ အပ္ပ
 ရိညာတံ ပိုင်းခြား၍မထိအပ်၊ တဿ၊ ထိုကြောင့်၊ မညတိ၊ အောက်လည်း
 အောက်မေ့၏၊ အဘိနန္ဒတိ၊ နှစ်လည်းနှစ်သက်၏၊ ဣတိ၊ ဤသို့၊ အဟံ၊ ငါ
 တုရားသည်၊ ဝဒါမိ၊ ဟောတော်မူ၏။ အာကာသာနဗ္ဗာယထနံ၊ အာကာ

သာနဉ္စယထနုဗြဟ္မာကို။ အာကာသာနဉ္စယထနုတော။ အာကာသာနဉ္စယထနုဗြဟ္မာဟူ၍။ သဉ္စာနာတိ။ သိ၏။ အာကာသာနဉ္စယထနု။ အာကာသာနဉ္စယထနုဗြဟ္မာကို။ အာကာသာနဉ္စယထနုတော။ အာကာသာနဉ္စယထနုဗြဟ္မာဟူ၍။ သညတွာ။ သိ၍။ အာကာသာနဉ္စယထနု။ အာကာသာနဉ္စယထနုဗြဟ္မာကို။ မညတိ။ အောက်မေ့၏။ အာကာသာနဉ္စယထနု။ အာကာသာနဉ္စယထနုဗြဟ္မာ၌။ ဓညတိ။ အောက်မေ့၏။ အာကာသာနဉ္စယထနုတော။ အာကာသာနဉ္စယထနုဗြဟ္မာမှ။ မညတိ။ အောက်မေ့၏။ အာကာသာနဉ္စယထနု။ အာကာသာနဉ္စယထနုဗြဟ္မာကို။ မေ။ ငါ၏။ သန္တကံ။ ဥပ္ပာတည်း။ ဣတိ။ ဤသို့။ မညတိ။ အောက်မေ့၏။ အာကာသာနဉ္စယထနု။ အာကာသာနဉ္စယထနုဗြဟ္မာကို။ အဘိနန္ဒတိ။ နှစ်သက်၏။ တံ။ ထိုအာကာသာနဉ္စယထနုဗြဟ္မာကိုအောက်မေ့ခြင်းနှစ်သက်ခြင်းသည်။ ကိဿဟေတု။ အဘယ်အကြောင်းကြောင့်နည်း။ တဿ။ ထိုပုထုဇဉ်သည်။ တံ။ ထိုအာကာသာနဉ္စယထနုဗြဟ္မာကို အောက်မေ့ခြင်းနှစ်သက်ခြင်းကို။ အပ္ပရိညာတံ။ ပိုင်းခြား၍ မသိအပ်။ တသ္မာ။ ထိုကြောင့်။ မညတိ။ အောက်မေ့ခြင်းအောက်မေ့၏။ အဘိနန္ဒတိ။ နှစ်သည်းနှစ်သက်၏။ ဣတိ။ ဤသို့။ အဟံ။ ငါတုရားသည်။ ဝဒါမိ။ ဟောတော်မူ၏။ ဝိညာဏဉ္စယထနု။ ဝိညာဏဉ္စယထနုဗြဟ္မာကို။ ဝိညာဏဉ္စယထနုတော။ ဝိညာဏဉ္စယထနုဗြဟ္မာဟူ၍။ သဉ္စာနာတိ။ သိ၏။ ဝိညာဏဉ္စယထနု။ ဝိညာဏဉ္စယထနုဗြဟ္မာကို။ ဝိညာဏဉ္စယထနုတော။ ဝိညာဏဉ္စယထနုဗြဟ္မာဟူ၍။ သညတွာ။ သိ၍။ ဝိညာဏဉ္စယထနု။ ဝိညာဏဉ္စယထနုဗြဟ္မာကို။ မညတိ။ အောက်မေ့၏။ ဝိညာဏဉ္စယထနု။ ဝိညာဏဉ္စယထနုဗြဟ္မာ၌။ မညတိ။ အောက်မေ့၏။ ဝိညာဏဉ္စယထနုတော။ ဝိညာဏဉ္စယထနုဗြဟ္မာမှ။ မညတိ။ အောက်မေ့၏။ ဝိညာဏဉ္စယထနု။ ဝိညာဏဉ္စယထနုဗြဟ္မာကို။ မေ။ ငါ၏။ သန္တကံ။ ဥပ္ပာတည်း။ ဣတိ။ ဤသို့။ မညတိ။ အောက်မေ့၏။ ဝိညာဏဉ္စယထနု။ ဝိညာဏဉ္စယထနုဗြဟ္မာကို။ အဘိနန္ဒတိ။ နှစ်သက်၏။ တံ။ ထိုဝိညာဏဉ္စယထနုဗြဟ္မာကို အောက်မေ့ခြင်းနှစ်သက်ခြင်းသည်။ ကိဿဟေတု။ အဘယ်အကြောင်းကြောင့်နည်း။ တဿ။ ထိုပုထုဇဉ်သည်။ တံ။ ထိုဝိညာဏဉ္စယထနုဗြဟ္မာကို အောက်မေ့ခြင်းနှစ်သက်ခြင်းကို။ အပ္ပရိညာတံ။ ပိုင်းခြား၍ မသိအပ်။ တသ္မာ။ ထိုကြောင့်။ မညတိ။ အောက်မေ့ခြင်းအောက်မေ့၏။ အဘိနန္ဒတိ။ နှစ်သည်းနှစ်သက်၏။ ဣတိ။ ဤသို့။ အဟံ။ ငါတုရားသည်။ ဝဒါမိ။ ဟောတော်မူ၏။ အာကိဉ္စညာယထနု။ အာကိဉ္စညာယထနု ဗြဟ္မာကို။ အာကိဉ္စညာယထနု

တော၊ အာကိဉ္ဇညာယတနု ဗြဟ္မာဟူ၍၊ သဗ္ဗာနာတိ၊ သိဇ္ဇိ၊ အာကိဉ္ဇညာယတနု၊ အာကိဉ္ဇညာယတနု ဗြဟ္မာကို၊ အာကိဉ္ဇညာယတနုတော၊ အာကိဉ္ဇညာယတနု ဗြဟ္မာဟူ၍၊ သညတွာ၊ သိ၍၊ အာကိဉ္ဇညာယတနု၊ အာကိဉ္ဇညာယတနု ဗြဟ္မာကို၊ မညတိ၊ အောက်မေ့၏၊ အာကိဉ္ဇညာယတနုတ္ထိ၊ အာကိဉ္ဇညာယတနု ဗြဟ္မာ၌၊ မညတိ၊ အောက်မေ့၏၊ အာကိဉ္ဇညာယတနုတော၊ အာကိဉ္ဇညာယတနု ဗြဟ္မာမှ၊ မညတိ၊ အောက်မေ့၏၊ အာကိဉ္ဇညာယတနု၊ အာကိဉ္ဇညာယတနု ဗြဟ္မာကို၊ မေ၊ ငါ၏၊ သန္တကံ၊ ဥစ္စာတည်း၊ ဣတိ၊ ဤသို့၊ မညတိ၊ အောံမေ့၏၊ အာကိဉ္ဇညာယတနု၊ အာကိဉ္ဇညာယတနု ဗြဟ္မာကို၊ အဘိနန္ဒတိ၊ နှစ်သက်၏၊ တံ၊ ထိုအာကိဉ္ဇညာယတနု ဗြဟ္မာကို အောက်မေ့ခြင်း နှစ်သက်ခြင်းသည်၊ ကိဿဟေတု၊ အဘယ်အကြောင်းကြောင့်နည်း၊ တဿ၊ ထိုပုထုဇဉ်သည်၊ တံ၊ ထိုအာကိဉ္ဇညာယတနု ဗြဟ္မာကို အောက်မေ့ခြင်း နှစ်သက်ခြင်းကို၊ အပ္ပရိညာတံ၊ ပိုင်းခြား၍မသိအပ်၊ တသ္မာ၊ ထိုကြောင့်၊ မညတိ၊ အောက်မေ့ခြင်းအောက်မေ့၏၊ အဘိနန္ဒတိ၊ နှစ်ထည်းနှစ်သက်၏၊ ဣတိ၊ ဤသို့၊ အဟံ၊ ငါ့ဘုရားသည်၊ ဝဒါမိ၊ ဟောတော်မူ၏၊ နေဝသညာနာသညာယတနု၊ နေဝသညာနာသညာယတနု ဗြဟ္မာကို၊ နေဝသညာနာသညာယတနုတော၊ နေဝသညာနာသညာယတနု ဗြဟ္မာဟူ၍၊ သဗ္ဗာနာတိ၊ သိဇ္ဇိ၊ နေဝသညာနာသညာယတနု၊ နေဝသညာနာသညာယတနု ဗြဟ္မာကို၊ နေဝသညာနာသညာယတနုတော၊ နေဝသညာနာသညာယတနု ဗြဟ္မာဟူ၍၊ သညတွာ၊ သိ၍၊ နေဝသညာနာသညာယတနု၊ နေဝသညာနာသညာယတနု ဗြဟ္မာကို၊ မညတိ၊ အောက်မေ့၏၊ နေဝသညာနာသညာယတနုတ္ထိ၊ နေဝသညာနာသညာယတနု ဗြဟ္မာ၌၊ မညတိ၊ အောက်မေ့၏၊ နေဝသညာနာသညာယတနုတော၊ နေဝသညာနာသညာယတနု ဗြဟ္မာမှ၊ မညတိ၊ အောက်မေ့၏၊ နေဝသညာ နာသညာယတနု၊ နေဝသညာ နာသညာယတနု ဗြဟ္မာကို၊ မေ၊ ငါ၏၊ သန္တကံ၊ ဥစ္စာတည်း၊ ဣတိ၊ ဤသို့၊ မညတိ၊ အောက်မေ့၏၊ နေဝသညာနာသညာယတနု၊ နေဝသညာနာသညာယတနု ဗြဟ္မာကို၊ အဘိနန္ဒတိ၊ နှစ်သက်၏၊ တံ၊ ထိုနေဝသညာ နာသညာယတနု ဗြဟ္မာကို အောက်မေ့ခြင်း နှစ်သက်ခြင်းသည်၊ ကိဿဟေတု၊ အဘယ်အကြောင်းကြောင့်နည်း၊ တဿ၊ ထိုပုထုဇဉ်သည်၊ တံ၊ ထိုနေဝသညာ နာသညာယတနု ဗြဟ္မာကို အောက်မေ့ခြင်း နှစ်သက်ခြင်းကို၊ အပ္ပရိညာတံ၊ ပိုင်းခြား၍မသိအပ်၊ ဣတိ၊ ဤသို့၊ ဝဒါမိ၊ ဟောတော်မူ၏၊ ဒိဋ္ဌိ၊ မြင်အပ်သောရူပါယတနုကို၊ ဒိဋ္ဌတော၊ မြင်အပ်သောရူပါယတနုဟူ၍၊ သဗ္ဗာနာတိ၊ သိဇ္ဇိ၊ ဒိဋ္ဌိ၊ မြင်အပ်သောရူပါယတနုကို၊ ဒိဋ္ဌတော၊ မြင်အပ်

သောရူပါယံတနဟူ၍၊ သညတွာ၊ သိ၍၊ ဒိဋ္ဌိ၊ မြင်အပ်သောရူပါယတနကို၊ မညတိ၊ အောက်မေ့၏၊ ဒိဋ္ဌတ္ထိ၊ မြင်အပ်သောရူပါယတန၌၊ မညတိ၊ အောက်မေ့၏၊ ဒိဋ္ဌတော၊ မြင်အပ်သောရူပါယတနမှ၊ မညတိ၊ အောက်မေ့၏၊ ဒိဋ္ဌိ၊ မြင်အပ်သောရူပါယတနကို၊ မေ၊ ငါ၏၊ သန္တကံ၊ ဥဏ္ဏာတည်း၊ ဣတိ၊ ဤသို့၊ မညတိ၊ အောက်မေ့၏၊ ဒိဋ္ဌိ၊ မြင်အပ်သော ရူပါယတနကို၊ အဘိနန္ဒတိ၊ နှစ်သက်၏၊ တံ၊ ထိုမြင်အပ်သောရူပါယတနကို အောက်မေ့ခြင်းနှစ်သက်ခြင်းသည်၊ ကိဿဟေတု၊ အဘယ်အကြောင်းကြောင့်နည်း၊ တဿ၊ ထိုပုထုဇဉ်သည်၊ တံ၊ ထိုမြင်အပ်သော ရူပါယတနကို အောက်မေ့ခြင်း နှစ်သက်ခြင်းကို၊ အပ္ပရိညာတံ၊ ပိုင်ခြား၍မဆိအပ်၊ တဿ၊ ထိုကြောင့်၊ မညတိ၊ အောက်လည်း အောက်မေ့၏၊ အဘိနန္ဒတိ၊ နှစ်လည်း နှစ်သက်၏၊ ဣတိ၊ ဤသို့၊ အဟံ၊ ငါတုရားသည်၊ ဝဒါမိ၊ ဟောထော်မူ၏၊ ဩတံ၊ ကြားအပ်သောသဒ္ဓါယတနကို၊ သုဘတော၊ ကြားအပ်သော သဒ္ဓါယတနဟူ၍၊ သဗ္ဗာနာတိ၊ သိ၏၊ သုတံ၊ ကြားအပ်သော သဒ္ဓါယတနကို၊ သုတထော၊ ကြားအပ်သောသဒ္ဓါယတနဟူ၍၊ သညတွာ၊ သိ၍၊ သုတံ၊ ကြားအပ်သောသဒ္ဓါယတနကို၊ မညတိ၊ အောက်မေ့၏၊ သုတတ္ထိ၊ ကြားအပ်သောသဒ္ဓါယတန၌၊ မညတိ၊ အောက်မေ့၏၊ သုတတော၊ ကြားအပ်သော သဒ္ဓါယတနမှ၊ မညတိ၊ အောက်မေ့၏၊ သုတံ၊ ကြားအပ်သောသဒ္ဓါယတနကို၊ မေ၊ ငါ၏၊ သန္တကံ၊ ဥဏ္ဏာတည်း၊ ဣတိ၊ ဤသို့၊ မညတိ၊ အောက်မေ့၏၊ သုတံ၊ ကြားအပ်သောသဒ္ဓါယတနကို၊ အဘိနန္ဒတိ၊ နှစ်သက်၏၊ တံ၊ ထိုကြားအပ်သောသဒ္ဓါယတနကို အောက်မေ့ခြင်း နှင့်သက်ခြင်းသည်၊ ကိဿဟေတု၊ အဘယ်အကြောင်းကြောင့်နည်း၊ တဿ၊ ထိုပုထုဇဉ်သည်၊ တံ၊ ထိုကြားအပ်သောသဒ္ဓါယတနကို အောက်မေ့ခြင်း နှစ်သက်ခြင်းကို၊ အပ္ပရိညာတံ၊ ပိုင်ခြား၍ မဆိအပ်၊ တဿ၊ ထိုကြောင့်၊ မညတိ၊ အောက်လည်း အောက်မေ့၏၊ အဘိနန္ဒတိ၊ နှစ်လည်း နှစ်သက်၏၊ ဣတိ၊ ဤသို့၊ အဟံ၊ ငါတုရားသည်၊ ဝဒါမိ၊ ဟောထော်မူ၏၊ ဣတံ၊ တွေအပ်သော ဂန္ဓာယတနရသာယတန ဖောဠဗ္ဗာယတနကို၊ ရုတတော၊ တွေအပ်သောဂန္ဓာယတနရသာယတနဖောဠဗ္ဗာယတနဟူ၍၊ သဗ္ဗာနာတိ၊ သိ၏၊ ရုတံ၊ တွေအပ်သော ဂန္ဓာယတနရသာယတန ဖောဠဗ္ဗာယတနကို၊ ရုတတော၊ တွေအပ်သောဂန္ဓာယတန ရသာယတနဖောဠဗ္ဗာယတနဟူ၍၊ သညတွာ၊ သိ၍၊ ရုတံ၊ တွေအပ်သောဂန္ဓာယတနရသာယတန ဖောဠဗ္ဗာယတနကို၊ မညတိ၊ အောက်မေ့၏၊ ရုတတ္ထိ၊ တွေအပ်သော ဂန္ဓာယတနရသာယတနဖောဠဗ္ဗာယတန၌၊ မညတိ၊ အောက်မေ့၏၊ ရုတတော၊

တွေအပ်သောဂန္ဓာယထာနရသာယထာနဖောဋ္ဌဗ္ဗာယထာနမှ၊မညတိ။အောက်
 မှေ၏။ ရံတံ၊တွေအပ်သော ဂန္ဓာယထာန ရသာယထာန ဖောဋ္ဌဗ္ဗာယထာနကို။
 မေ၊ငါ၏။ သန္တကံ၊ဥစ္စာတည်း။ ဣတိ၊ဤသို့၊မညတိ။အောက်မှေ၏။ ရံတံ၊
 တွေအပ်သော ဂန္ဓာယထာနရသာယထာန ဖောဋ္ဌဗ္ဗာယထာနကို။ အဘိနန္ဒတိ။
 နှစ်သက်၏။ တံ၊ထိုတွေအပ်သောဂန္ဓာယထာနရသာယထာနဖောဋ္ဌဗ္ဗာယထာန
 ကိုအောက်မှေခြင်းနှစ်သက်ခြင်းသည်။ ကိဿဟေတု၊အဘယ်အကြောင်း
 ကြောင့်နည်း။ တဿ၊ထိုပုတုဇဉ်သည်။ တံ၊ထိုတွေအပ်သောဂန္ဓာယထာန
 ရသာယထာန ဖောဋ္ဌဗ္ဗာယထာနကို အောက်မှေခြင်း နှစ်သက်ခြင်းကို။ အပ္ပ
 ရိညာတံ၊ပိုင်းခြား၍မသိအပ်၊တသ္မာ၊ထိုကြောင့်၊မညတိစ၊အောက်ထည်း
 အောက်မှေ၏။ အဘိနန္ဒတိစ၊ နှစ်လည်းနှစ်သက်၏။ ဣတိ၊ ဤသို့၊ အဟံ၊
 ငါဘုရားသည်။ ဝဒါမိ၊ဟောတော်မူ၏။ ဝိညာတံ၊မနောဝိညာဉ်ဖြင့်သိအပ်
 သောကြွင်းသောခုနစ်ပါးသောအာယထာနကို၊ဝိညာတတော၊မနောဝိညာဉ်
 ဖြင့်သိအပ်သော ကြွင်းသောခုနစ်ပါးသော အာယထာနဟူ၍။ သဗ္ဗာနုဒတိ။
 သိ၏။ ဝိညာတံ၊မနောဝိညာဉ်ဖြင့် သိအပ်သောကြွင်းသော ခုနစ်ပါးသော
 အာယထာနကို၊ ဝိညာတတော၊ မနောဝိညာဉ်ဖြင့်သိအပ်သော ကြွင်းသော
 ခုနစ်ပါးသောအာယထာနဟူ၍၊သညတွာ၊သိ၍။ ဝိညာတံ၊မနောဝိညာဉ်ဖြင့်
 သိအပ်သောကြွင်းသောခုနစ်ပါးသောအာယထာနကို၊မညတိ။အောက်မှေ၏။
 ဝိညာတသ္မိံ။ မနောဝိညာဉ်ဖြင့် သိအပ်သော ကြွင်းသော ခုနစ်ပါးသော
 အာယထာန၌။ မညတိ။အောက်မှေ၏။ ဝိညာတတော၊ မနောဝိညာဉ်ဖြင့်သိ
 အပ်သောကြွင်းသော ခုနစ်ပါးသောအာယထာနမှ၊ မညတိ။အောက်မှေ၏။
 ဝိညာတံ၊မနောဝိညာဉ်ဖြင့် သိအပ်သော ကြွင်းသောခုနစ်ပါးသော အာယ
 ထာနကို၊မေ၊ငါ၏။ သန္တကံ၊ဥစ္စာတည်း။ ဣတိ၊ဤသို့၊မညတိ။အောက်မှေ၏။
 ဝိညာတံ၊မနောဝိညာဉ်ဖြင့် သိအပ်သောကြွင်းသော ခုနစ်ပါးသော အာယ
 ထာနကို။ အဘိနန္ဒတိ။ နှစ်သက်၏။ တံ၊ ထိုမနောဝိညာဉ်ဖြင့် သိအပ်သော
 ကြွင်းသော ခုနစ်ပါးသော အာယထာနကို အောက်မှေခြင်း နှစ်သက်ခြင်း
 သည်။ ကိဿဟေတု၊အဘယ်အကြောင်းကြောင့်နည်း။ တဿ၊ထိုပုတုဇဉ်
 သည်။ တံ၊ထိုမနောဝိညာဉ်ဖြင့်သိအပ်သောကြွင်းသောခုနစ်ပါးသောအာယ
 ထာနကိုအောက်မှေခြင်းနှစ်သက်ခြင်းကို၊အပ္ပရိညာတံ၊ပိုင်းခြား၍မသိအပ်၊
 တသ္မာ၊ထိုကြောင့်၊ မညတိစ၊အောက်ထည်းအောက်မှေ၏။ အဘိနန္ဒတိစ၊
 နှစ်လည်းနှစ်သက်၏။ ဣတိ၊ဤသို့၊အဟံ၊ ငါဘုရားသည်။ ဝဒါမိ၊ဟောတော်
 မူ၏။ ဧကတ္တံ၊တူသည်၏အဖြစ်ကို။ ဧကတ္တတော၊ တူသည်၏အဖြစ်ဟူ၍။

သဗ္ဗာနာတိ၊ သိဇ္ဈိ။ ဧကတ္တံ၊ တုသည်၏အဖြစ်ကို၊ ဧကတ္တတော၊ တုသည်၏ အဖြစ်ဟူ၍၊ သညတွာ၊ သိ၍၊ ဧကတ္တံ၊ တုသည်၏အဖြစ်ကို၊ မညတိ၊ အောက် မေဇ္ဇိ၊ ဧကတ္တံ၊ တုသည်၏အဖြစ်၌၊ မညတိ၊ အောက်မေဇ္ဇိ၊ ဧကတ္တတော၊ တုသည်၏အဖြစ်မှ၊ မညတိ၊ အောက်မေဇ္ဇိ၊ ဧကတ္တံ၊ တုသည်၏အဖြစ်ကို၊ မေ၊ ငါ၏၊ သန္တကံ၊ ဥဏ္ဏတည်း၊ ဣတိ၊ ဤသို့၊ မညတိ၊ အောက်မေဇ္ဇိ၊ ဧကတ္တံ၊ တုသည်၏အဖြစ်ကို၊ အဘိနန္ဒတိ၊ နှစ်သက်၏။ တံ၊ ထိုတုသည်၏အဖြစ်ကို အောက်မေ့ခြင်း နှစ်သက်ခြင်းသည်။ ကိဿ ဟေတု၊ အဘယ်အကြောင်း ကြောင့်နည်း၊ တဿ၊ ထိုပုထုဇဉ်သည်။ တံ၊ ထိုတုသည်၏အဖြစ်ကိုအေဝံ၊ မှ ခြင်းနှစ်သက်ခြင်းကို၊ အပ္ပရိညာတံ၊ ပိုင်းခြား၍ မသိအပ်၊ တသ္မာ၊ ထိုကြောင့် မညတိ၊ အောက်လည်းအောက်မေ့၏။ အဘိနန္ဒတိ၊ နှစ်လည်းနှစ်သက်၏ ဣတိ၊ ဤသို့၊ အဟံ၊ ငါတုရားသည်။ ဝေဒါမိ၊ ဟောတော်မူ၏။ နာနတ္တံ၊ ထူးသည် ၏အဖြစ်ကို၊ နာနတ္တတော၊ ထူးသည်၏အဖြစ်ဟူ၍၊ သဗ္ဗာနာတိ၊ သိဇ္ဈိ၊ နာနတ္တံ ထူးသည်၏အဖြစ်ကို၊ နာနတ္တတော၊ ထူးသည်၏ အဖြစ်ဟူ၍၊ သညတွာ၊ သိ၍၊ နာနတ္တံ၊ ထူးသည်၏ အဖြစ်ကို၊ မညတိ၊ အောက်မေ့၏။ နာနတ္တံ၊ ထူးသည်၏အဖြစ်၌၊ မညတိ၊ အောက်မေ့၏။ နာနတ္တတော၊ ထူးသည်၏အဖြစ် မှ၊ မညတိ၊ အောက်မေ့၏။ နာနတ္တံ၊ ထူးသည်၏အဖြစ်ကို၊ မေ၊ ငါ၏၊ သန္တကံ၊ ဥဏ္ဏတည်း၊ ဣတိ၊ ဤသို့၊ မညတိ၊ အောက်မေ့၏။ နာနတ္တံ၊ ထူးသည်၏ အဖြစ် ကို၊ အဘိနန္ဒတိ၊ နှစ်သက်၏။ တံ၊ ထိုထူးသည်၏ အဖြစ်ကို အောက်မေ့ခြင်း နှစ်သက်ခြင်းသည်။ ကိဿဟေတု၊ အဘယ်အကြောင်း ကြောင့်နည်း၊ တဿ၊ ထိုပုထုဇဉ်သည်။ တံ၊ ထိုထူးသည်၏ အဖြစ်ကို အောက်မေ့ခြင်း နှစ်သက်ခြင်းကို၊ အပ္ပရိညာတံ၊ ပိုင်းခြား၍ မသိအပ်၊ တသ္မာ၊ ထိုကြောင့်၊ မညတိ၊ အောက်လည်းအောက်မေ့၏။ အဘိနန္ဒတိ၊ နှစ်လည်းနှစ်သက်၏။ ဣတိ၊ ဤသို့၊ အဟံ၊ ငါတုရားသည်။ ဝေဒါမိ၊ ဟောတော်မူ၏။ သဗ္ဗံ၊ အလုံးစုံ သောထင်ရှားရှိသော ခန္ဓာငါးပါးဟူသော သက္ကာယကို၊ သဗ္ဗတော၊ အလုံးစုံ သောထင်ရှားရှိသော ခန္ဓာငါးပါးဟူသော သက္ကာယဟူ၍၊ သဗ္ဗာနာတိ၊ သိဇ္ဈိ။ သဗ္ဗံ၊ အလုံးစုံသော ထင်ရှားရှိသော ခန္ဓာငါးပါးဟူသော သက္ကာယကို၊ သဗ္ဗတော၊ အလုံးစုံသော ထင်ရှားရှိသော ခန္ဓာငါးပါးဟူသော သက္ကာယဟူ၍၊ သညတွာ၊ သိ၍၊ သဗ္ဗံ၊ အလုံးစုံသော ထင်ရှားရှိသော ခန္ဓာငါးပါးဟူသော သက္ကာယကို၊ မညတိ၊ အောက်မေ့၏။ သဗ္ဗံ၊ အလုံးစုံသော ထင်ရှားရှိသော ခန္ဓာငါးပါးဟူသော သက္ကာယ၌၊ မညတိ၊ အောက်မေ့၏။ သဗ္ဗတော၊ အလုံးစုံ သောထင်ရှားရှိသော ခန္ဓာငါးပါးဟူသော သက္ကာယ မှ၊ မညတိ၊ အောက်မေ့

၏။ သဗ္ဗံ၊ အလုံးစုံသော ထင်ရှားရှိသော ခန္ဓာငါးပါးဟူသော သက္ကာယကို။
 မေ၊ ငါ၏။ သန္တကံ၊ ဥစ္စာတည်း။ ဣတိ၊ ဤသို့။ မညတိ၊ အောက်မေ့၏။ သဗ္ဗံ၊
 အလုံးစုံသော ထင်ရှားရှိသော ခန္ဓာငါးပါးဟူသော သက္ကာယကို။ အဘိနန္ဒတိ။
 နှစ်သက်၏။ တံ၊ ထိုအလုံးစုံသော ထင်ရှားရှိသော ခန္ဓာငါးပါး ဟူသော
 သက္ကာယကို အောက်မေ့ခြင်း နှစ်သက်ခြင်းသည်။ ကိဿဟေတု၊ အဘယ်
 အကြောင်းကြောင့်နည်း။ တဿ၊ ထိုပုထုဇဉ်သည်။ တံ၊ ထိုအလုံးစုံသော
 ထင်ရှားရှိသော ခန္ဓာငါးပါးဟူသော သက္ကာယကို အောက်မေ့ခြင်း နှစ်သက်
 ခြင်းကို အပ္ပရိညာတံ၊ ပိုင်းခြား၍ မသိအပ်၏။ တသ္မာ၊ ထိုကြောင့်၊ မညတိစ၊
 အောက်လည်း အောက်မေ့၏။ အဘိနန္ဒတိစ၊ နှစ်သက်ခြင်း နှစ်သက်၏။ ဣတိ၊
 ဤသို့။ အဟံ၊ ငါတုရားသည်။ ဝဒါမိ၊ ဟောထော်မူ၏။ နိဗ္ဗာနံ၊ ငြိမ်းအေးခြင်း
 နိဗ္ဗာန်ကို။ နိဗ္ဗာနတော၊ ငြိမ်းအေးခြင်း နိဗ္ဗာန်ဟူ၍။ သဗ္ဗာနာတိ၊ သိ၏။ နိဗ္ဗာနံ၊
 ငြိမ်းအေးခြင်း နိဗ္ဗာန်ကို။ နိဗ္ဗာနတော၊ ငြိမ်းအေးခြင်း နိဗ္ဗာန်ဟူ၍။ သညတွာ၊
 သိ၍။ နိဗ္ဗာနံ၊ ငြိမ်းအေးခြင်း နိဗ္ဗာန်ကို။ မညတိ၊ အောက်မေ့၏။ နိဗ္ဗာနတ္ထံ၊
 ငြိမ်းအေးခြင်း နိဗ္ဗာန်၌။ မညတိ၊ အောက်မေ့၏။ နိဗ္ဗာနတော၊ ငြိမ်းအေးခြင်း
 နိဗ္ဗာန်မှ မညတိ၊ အောက်မေ့၏။ နိဗ္ဗာနံ၊ ငြိမ်းအေးခြင်း နိဗ္ဗာန်ကို။ မေ၊ ငါ၏။
 သန္တကံ၊ ဥစ္စာတည်း။ ဣတိ၊ ဤသို့။ မညတိ၊ အောက်မေ့၏။ နိဗ္ဗာနံ၊ ငြိမ်းအေး
 ခြင်း နိဗ္ဗာန်ကို။ အဘိနန္ဒတိ၊ နှစ်သက်၏။ တံ၊ ထိုငြိမ်းအေးခြင်း နိဗ္ဗာန်ကို
 အောက်မေ့ခြင်း နှစ်သက်ခြင်းသည်။ ကိဿဟေတု၊ အဘယ်အကြောင်း
 ကြောင့်နည်း။ တဿ၊ ထိုပုထုဇဉ်သည်။ တံ၊ ထိုငြိမ်းအေးခြင်း နိဗ္ဗာန်ကို
 အောက်မေ့ခြင်း နှစ်သက်ခြင်းကို။ အပ္ပရိညာတံ၊ ပိုင်းခြား၍ မသိအပ်။
 တသ္မာ၊ ထိုကြောင့်၊ မညတိစ၊ အောက်လည်း အောက်မေ့၏။ အဘိနန္ဒတိစ၊
 နှစ်သက်ခြင်း နှစ်သက်၏။ ဣတိ၊ ဤသို့။ အဟံ၊ ငါတုရားသည်။ ဝဒါမိ၊ ဟောထော်
 မူ၏။ ပုထုဇ္ဇနဝသေန၊ ပုထုဇဉ်၏ အစွမ်းဖြင့်၊ ပဌမနယဘူမိပရိစ္ဆေဒေါ၊
 ပဌမနယဘူမိအပိုင်းအခြားသည်။ နိဗ္ဗိတော၊ ပြီးခြင်းသို့ ရောက်ပြီ။

သိက္ခဝေ၊ ရဟန်းတို့။ သေခေါ်၊ ကျင့်ခြင်း သိက္ခာသုံးပါးကို ကျင့်ဆဲဖြစ်
 သော၊ ယောဝိသော သိက္ခု၊ အကြင် ရဟန်းသည်လည်း။ အပ္ပတ္တမာနသော၊
 မရောင်အပ်သေးသော အရဟတ္တဖိုလ်ရှိသည်ဖြစ်၍။ အနုတ္တရံ၊ အတုမရှိမြတ်
 သော၊ ယောဂက္ခေမံ၊ ယောဂလေးပါးတို့ဖြင့် ကုန်ရာဖြစ်သော ငြိမ်းခြင်း နိဗ္ဗာန်
 ကို၊ ပတ္တယမာနေ၊ ထောင့်တထျက်၊ ဝိဟရတိ၊ နေ၏။ သောဝိသိက္ခု၊ ထိုကျင့်
 ခြင်း သိက္ခာသုံးပါးကို ကျင့်ဆဲဖြစ်သော ရဟန်းသည်လည်း။ ပထဝိ၊ လေး

ပါးသောမြေကို၊ ပထဝိတော၊ လေးပါးသောမြေဟူ၍၊ အဘိဇ္ဇာနာတိ၊ ထူး
သောသိခြင်းဥာဏ်ဖြင့်သိ၏၊ ပထဝိ၊ လေးပါးသော မြေကို၊ ပထဝိတော၊
လေးပါးသောမြေဟူ၍၊ အသိညာယ၊ ထူးသောသိခြင်းဥာဏ်ဖြင့်သိ၍၊ ပထ
ဝိ၊ လေးပါးသောမြေကို၊ မာမညိ၊ မအောက်စေ၊ ပထဝိယာ၊ လေးပါးသော
မြေ၌၊ မာမညိ၊ မအောက်စေ၊ ပထဝိတော၊ လေးပါးသောမြေမှ၊ မာမညိ၊
မအောက်စေ၊ ပထဝိ၊ လေးပါးသောမြေကို၊ မေ၊ ငါ၏၊ သန္တကာ၊ ဥစ္စာတည်း၊
ဣတိ၊ ဤသို့၊ မာမညိ၊ မအောက်စေ၊ ပထဝိ၊ လေးပါးသောမြေကို၊ မာဘိနန္ဒ
တိ၊ မနှစ်သက်၊ တံ၊ ထိုလေးပါးသောမြေကို မအောက်စေခြင်း မနှစ်သက်
ခြင်းသည်၊ ကိဿဟေတု၊ အဘယ် အကြောင်းကြောင့်နည်း၊ တဿ၊ ထို
ကျင့်ခြင်းသိက္ခာသုံးပါးကိုကျင့်ဆဲဖြစ်သော ရဟန်းသည်၊ တံ၊ ထိုလေးပါး
သောမြေကိုမအောက်စေခြင်း မနှစ်သက်ခြင်းကို၊ ပရိညေယျံ၊ ပိုင်းခြား၍
သိအပ်၏၊ တဿ၊ ထိုကြောင့်၊ မာမညိ၊ မအောက်စေ၊ မာအဘိနန္ဒတိ၊ မနှစ်
သက်၊ ဣတိ၊ ဤသို့၊ အတံ၊ ငါတုရားသည်၊ ဝဒါမိ၊ ဟောတော်မူ၏၊ အာပံ၊
လေးပါးသောရေကို၊ (လ)၊ တေဇံ၊ မီးကို၊ ဝါယံ၊ လေကို၊ ဘူတေ၊ စတုမဟာ
ရာဇ်နတ်ဘူမိ၏အောက်ဖြစ်သော သတ္တဝါတို့ကို၊ ဒေဝေ၊ မာရ်နတ်မှတစ်ပါး
သောနတ်ပြည်ခြောက်ထပ်နတ်တို့ကို၊ ပဇာပတိ၊ မာရ်နတ်သားကို၊ ဗြဟ္မံ၊
ပဋ္ဌမဈာန်သုံးဆုံ၌ ဖြစ်သော တကမ္မာအသက်ရှည်သော ဗြဟ္မာကို၊ အာ
ဘဿရေ၊ ဆီမီးတိုင်မှ ဆီမီးလျှံသည် ပြတ်၍ ပြတ်၍ ကျသကဲ့သို့ကိုယ်မှ
အရောင်တို့သည်ပြတ်၍ပြတ်၍ကျသကဲ့သို့ပြီးပြီးပြက်သော ကိုယ်ရှိသော
ကြောင့်အာဘဿရေမည်သောဗြဟ္မာတို့ကို၊ သုဘကိ၊ တေ၊ တင့်တယ်သော
ကိုယ်ရောင်ရှိသောကြောင့်အဆင်းဖြင့် ပွန်းသော ရွှေတံတင်း၌ ထားအပ်
သောထောက်မသောရွှေထုံးကဲ့သို့တစ်နက်တင့်တယ်သောအသရေရှိသော
ဗြဟ္မာတို့ကို၊ ဝေဟပ္ပလေ၊ ပြန်ပြောသော အကျိုးရှိသော စတုတ္ထဈာန်၏
အစွမ်းဖြင့်ဖြစ်သောစတုတ္ထဈာန်ဗြဟ္မာတို့ကို၊ အဘိသံ၊ နာမက္ခန္ဓာ၊ လေးပါး
တို့ကိုနှိပ်နင်းတတ်သော အသညာသတ်ဗြဟ္မာကို၊ အာကာသာနဉ္စယထနံ၊
အာကာသာနဉ္စယထန ဗြဟ္မာကို၊ ဝိညာဏဉ္စယထနံ၊ ဝိညာဏဉ္စယထန
ဗြဟ္မာကို၊ အာကိဉ္စညာယထနံ၊ အာကိဉ္စညာယထန ဗြဟ္မာကို၊ နေဝသညာ
နာသညာယထနံ၊ နေဝသညာနာသညာယထန ဗြဟ္မာကို၊ ဒိဋ္ဌိ၊ မြင်အပ်သော
ဓူပါယထနကို၊ သုတံ၊ ကြားအပ်သော သဒ္ဓါယထနကို၊ မုတံ၊ ဝေဠုအပ်သော
ဂန္ဓာယထန၊ ရုဿယထန ဖောဋ္ဌဗ္ဗာယထနကို၊ ဝိညာတံ၊ မနောဝိညာဉ်ဖြင့်
သိအပ်သောကြွင်းသောချနစ်ပါးသော အာယထနကို၊ ဧကတ္တံ၊ တူသည်၏

အဖြစ်ကို၊ နှုနတ္ထံ၊ ထူးသည် နှီ အဖြစ်ကို၊ သဗ္ဗံ၊ အလုံးစုံသော ထင်ရှားရှိ
 သောခန္ဓာငါးပါးဟူသော သက္ကံယကို၊ နိဗ္ဗာနံ၊ ငြိမ်းခြင်း၊ နိဗ္ဗာန်ကို၊ နိဗ္ဗာန
 ထော၊ ငြိမ်းခြင်း၊ နိဗ္ဗာန်ဟူ၍၊ အဘိဇာနာတိ၊ ထူးသောသိခြင်း၊ ဥာဏ်ဖြင့်သိ၏
 နိဗ္ဗာနံ၊ ငြိမ်းခြင်း၊ နိဗ္ဗာန်ကို၊ နိဗ္ဗာနထော၊ ငြိမ်းခြင်း၊ နိဗ္ဗာန်ဟူ၍၊ အဘိညာယ။
 ထူးသော သိခြင်း၊ ဥာဏ်ဖြင့်သိ၍၊ နိဗ္ဗာနံ၊ ငြိမ်းခြင်း၊ နိဗ္ဗာန်ကို၊ မာမညိ၊
 မအောက်မေ့၊ နိဗ္ဗာနထံ၊ ငြိမ်းခြင်း၊ နိဗ္ဗာန်၌၊ မာမညိ၊ မအောက်မေ့၊ နိဗ္ဗာန
 ထော၊ ငြိမ်းခြင်း၊ နိဗ္ဗာန်မှ၊ မာမညိ၊ မအောက်မေ့၊ နိဗ္ဗာနံ၊ ငြိမ်းခြင်း၊ နိဗ္ဗာန်ကို၊
 မေ၊ ငါ၏၊ သန္တကံ၊ ဥဗ္ဗာထည်း၊ ဣတိ၊ ဤသို့။ မာမညိ၊ မအောက်မေ့၊ နိဗ္ဗာနံ၊
 ငြိမ်းခြင်း၊ နိဗ္ဗာန်ကို၊ မာဘိနန္ဒတိ၊ မနှစ်သက်၊ ထံ၊ ထိုငြိမ်းခြင်း၊ နိဗ္ဗာန်ကို
 မအောက်မေ့ခြင်း၊ မနှစ်သက် ခြင်းသည်။ ကိဿဟေတု၊ အဘယ် အ
 ကြောင်းကြောင့်နည်း။ ထဿ၊ ထိုသော ရဟန်းသည်။ ထံ၊ ထိုငြိမ်းခြင်း
 နိဗ္ဗာန်ကို မအောက်မေ့ခြင်း မနှစ်သက်ခြင်းကို၊ ပရိညေယျံ၊ ပိုင်းခြား၍သိ
 အပ်၏။ တဿ၊ ထိုကြောင့်၊ မာမညိ၊ မအောက်မေ့၊ မာအဘိနန္ဒတိ၊ မနှစ်
 သက်၊ ဣတိ၊ ဤသို့။ အဟံ ဝါတုရားသည်။ ဝဒါမိ၊ ဟောတော်မူ၏။
 သေဝသေနံ၊ ကျင့်ခြင်းသိက္ခာသုံးပါးကို ကျင့်ဆဲပုဂ္ဂိုလ်၏ အစွမ်းဖြင့်၊
 ဒုတိယနယဘူမိပရိစ္ဆေဒေါ၊ ဒုတိယနယဘူမိအပိုင်းအခြားသည်။ နိဗ္ဗိတော
 ပြီးခြင်းသို့ရောက်ပြီ။

ဂ။ ဘိက္ခုဝေ၊ ရဟန်းဘိုး၊ အရဟံ၊ ညစ်နွမ်းခြင်းကိလေသာမှ ဝေးသော၊
 ဝိဘာသဝေ၊ ကုန်ပြီးသောပုဂ္ဂိုလ်ခြင်းအာသဝေါရှိသော၊ ဝုသိတဝါ၊ သုံးအပ်
 ပြီးသော အရိဘာဝါသရှိသော၊ ကတကရဏီယော၊ လေးပါးသောမဂ်တို့
 ဖြင့်ပြုအပ်သောကိစ္စကိုပြုအပ်ပြီးသော၊ ဩဟိတတာရော၊ ချအပ်ပြီးသော
 ခန္ဓာဝန်စာသည်ရှိသော၊ အနုပ္ပတ္တသဒတ္တော၊ ရောက်အပ်ပြီးသော အရဟတ္တ
 ဖိုလ်ဟူသော မိမိအကျိုးရှိသော၊ ပရိက္ခိတာဝသံယောဇနော၊ သတ္တဝါတို့
 ကိုဘဝ၌ နှောင်ဖွဲ့ဘတ်သော ကုန်ပြီးသော ဆယ်ပါးသောသံယောဇဉ်ရှိ
 သော၊ သမ္ဘာမတောကံမပြန်၊ ခဉာအညာယ၊ သိ၍၊ ဝိရတ္တော၊ အလုံးစုံသော
 ညစ်နွမ်းခြင်းကိလေသာတို့မှ လွတ်သောဝိရတ္တံ၊ နိဗ္ဗာန်ဟူသောနှစ်ပါးသော
 ဝိရတ္တံသို့ ရောက်ပြီးသော၊ ယောဝိသောဘိက္ခု၊ အပြင်သို့သောရဟန္တာ
 ဖြစ်သောရဟန်းသည်လည်း၊ အတ္ထိ ရှိ၏။ သောဝိဘိက္ခု၊ ထိုရဟန္တာဖြစ်
 သောရဟန်းသည်လည်း၊ ပထဝိ၊ လေးပါးသောမြေကို၊ ပထဝိတော၊ လေ
 ပါးသောမြေဟူ၍၊ အဘိဇာနာတိ၊ ထူးသောသိခြင်း၊ ဥာဏ်ဖြင့်သိ၏။ ပထဝိ

ထေးပါးသောမြေကို၊ ပထဝီတော၊ လေးပါးသောမြေဟူ၍၊ အဘိညာယ၊ ထူး
သောသိခြင်း ဥာဏ်ဖြင့် သိ၍၊ ပထဝီ၊ လေးပါးသော မြေကို၊ နမညတိ၊
မအောက်မေ့၊ ပထဝီယာ၊ လေးပါးသောမြေ၌၊ နမညတိ၊ မအောက်မေ့ ပထဝီ
တော၊ လေးပါးသောမြေမှ၊ နမညတိ၊ မအောက်မေ့၊ ပထဝီ၊ လေးပါးသော
မြေကို၊ မေ၊ ဝါဇ္ဇီ၊ သန္တကာ၊ ဥစ္စာတည်း၊ ဣတိ၊ ဤသို့၊ နမညတိ၊ မအောက်မေ့၊
ပထဝီ၊ လေးပါးသောမြေကို၊ နာဘိနန္ဒတိ၊ မနှစ်သက်၊ တံ၊ ထိုလေးပါးသော
မြေကို မအောက်မေ့ခြင်း မနှစ်သက်ခြင်းသည်၊ ကိဿဟေတု၊ အဘယ်
အကြောင်းကြောင့်နည်း၊ ထဿ၊ ထိုရဟန္တာသည်၊ တံ၊ လေးပါးသောမြေ
ကို မအောက်မေ့ခြင်း မနှစ်သက်ခြင်းကို၊ ပရိညာတံ၊ ခိုင်းခြား၍ သိအပ်၏၊
ထဿ၊ ထိုကြောင့်၊ နမညတိ၊ မအောက်မေ့၊ နာဘိနန္ဒတိ၊ မနှစ်သက်၊ ဣတိ၊
ဤသို့၊ အဟံ၊ ဝါတု၊ ရားသည်။ ဝဒါမိ၊ ဟောတော်မူ၏၊ အာပံ၊ လေးပါးသော
ရေကို (လ)၊ တေဇံ၊ မီးကို၊ ဝါယံ၊ လေကို၊ ဘူတေ၊ စတုရဟာရ၊ ဇာတိတို့
၏အောက်ဖြစ်သော သတ္တဝါတို့ကို၊ ဒေဝေ၊ မာရ်နတ်မှတစ်ပါးသော နတ်ပြည်၊
ခြောက်ထပ်နတ်တို့ကို၊ ပဇာပတိံ၊ မာရ်နတ်သားကို၊ ဗြဟ္မံ၊ ပထမဈာန်ထံ၌
ဖြစ်သော ထကမ္မာ အသက်ရှည်သော ဗြဟ္မာကို၊ အဘဿ၊ ရေ၊ ဆီ၊ ဒီးတိုင်မှ
ဆီဒီးလျှံသည် ပြတ်၍ ပြတ်၍ ကျသကဲ့သို့ ကိုယ်မှ အရောင်တို့သည် ပြတ်၍
ပြတ်၍ ကျသကဲ့သို့ ပြီးပြီး ပြက်သော ကိုယ်ရှိသောကြောင့် အဘဿ၊ မေ့
သော ဗြဟ္မာတို့ကို၊ သုဘကိ၊ ဈေး၊ တင့်တယ်သော ကိုယ်ရောင် ရှိသော
ကြောင့် အဆင်းဖြင့် ဖွန်းသော ရွှေတံတင်း၌ ထားအပ်သော တောက်ပသော ရွှေ
ကဲ့သို့ တစ်ခဲနက်တင့်တယ်သော အသရေရှိသော ဗြဟ္မာတို့ကို၊ ဝေဟု၊ ဗုဒ္ဓေ၊
တုံပြန်ပြောသော အကျိုးရှိသော စတုတ္ထဈာန်၏ အစွမ်းဖြင့် ဖြစ်သော စတုတ္ထ
ဈာန် ဗြဟ္မာတို့ကို၊ အဘိသံ၊ နာမက္ခန္ဓာလေးတို့ကို နှိပ်နင်း တတ်သော
အသည၊ သတ်ဗြဟ္မာကို၊ အာကာသာနုဗ္ဗာယတနံ၊ အာကာသာနုဗ္ဗာယတန
ဗြဟ္မာကို၊ ဝိညာဏဗ္ဗာယတနံ၊ ဝိညာဏဗ္ဗာယတန ဗြဟ္မာကို၊ အာကိဉ္စညာ
ယတနံ၊ အာကိဉ္စညာယတန ဗြဟ္မာကို၊ နေဝသညာနာသညာယတနံ၊ နေဝ
သညာနာသညာယတန ဗြဟ္မာကို၊ ဒိဋ္ဌိ၊ မြင်အပ်သော ရူပါယတနကို၊ သုတံ၊
ကြားအပ်သော သဒ္ဓါယတနကို၊ ရုတံ၊ တွေ့အပ်သော ဂန္ဓာယတန ရသာ
ယတန ဗောဓိဗ္ဗာယတနကို၊ ဝိညာတံ၊ မနောဝိညာဉ်ဖြင့် သိအပ်သော ကြွင်း
သော ခုနစ်ပါးသော အာယတနကို၊ ဇေကတ္တံ၊ တူသည်၏ အဖြစ်ကို၊ နာနတ္တံ၊
ထူးသည်၏ အဖြစ်ကို၊ သဗ္ဗံ၊ အလုံးစုံသော ထင်ရှားရှိသော ခန္ဓာငါးပါးဟူ
သော သက္ကာယကို၊ နိဗ္ဗာနံ၊ ငြိမ်းခြင်း နိဗ္ဗာန်ကို၊ နိဗ္ဗာနတော၊ ငြိမ်းခြင်း နိဗ္ဗာန်

ဟူ၍။ အဘိဇ္ဇာနာတိ။ ထူးသောသိခြင်းဉာဏ်ဖြင့်သိ၏။ နိဗ္ဗာန်၊ ငြိမ်းခြင်း
 နိဗ္ဗာန်ကို၊ နိဗ္ဗာနတော။ ငြိမ်းခြင်းနိဗ္ဗာန်ဟူ၍။ အဘိညာယ။ ထူးသောသိခြင်း
 ဉာဏ်ဖြင့်သိ၍။ နိဗ္ဗာန်။ ငြိမ်းခြင်းနိဗ္ဗာန်ကို။ နမညတိ၊ မအောက်မေ့။ နိဗ္ဗာန
 သို့။ ငြိမ်းခြင်းနိဗ္ဗာန်၌၊ နမညတိ၊ မအောက်မေ့။ နိဗ္ဗာနတော၊ ငြိမ်းခြင်းနိဗ္ဗာန်
 မှ၊ နမညတိ၊ မအောက်မေ့။ နိဗ္ဗာန်၊ ငြိမ်းခြင်းနိဗ္ဗာန်ကို။ မေ ဝါ၏။ သန္တကံ၊
 ဥဂ္ဂဘည်း။ ဣ ဘိ။ ဤသို့၊ နမညတိ၊ မအောက်မေ့။ နိဗ္ဗာန် ငြိမ်းခြင်းနိဗ္ဗာန်ကို။
 နာဘိနန္ဒတိ၊ မနှစ်သက်။ တံ၊ ထိုငြိမ်းခြင်းနိဗ္ဗာန်ကို မအောက်မေ့ခြင်းမနှစ်
 သက်ခြင်းသည်။ ကိဿဟေတု။ အဘယ်အကြောင်းကြောင့်နည်း။ တဿ
 ထိုရဟန္တာသည်။ တံ၊ ထိုငြိမ်းခြင်းနိဗ္ဗာန်ကို မအောက်မေ့ခြင်း မနှစ်သက်
 ခြင်းကို။ ပရိညာဟံ၊ ပိုင်းခြား၍ သိအပ်၏။ တဿ၊ ထိုကြောင့်။ မာမညိ၊
 မအောက်မေ့။ နာဘိနန္ဒတိ၊ မနှစ်သက်။ ဣတိ၊ ဤသို့။ အဟံ၊ ဝါဘုရားသည်။
 ဝဒါမိ၊ ဟောတော်မူ၏။ ွ၊ ဝိတာသဝဝသေန၊ ကုန်ပြီးသော ယိုစီးခြင်း
 အာသဝေါရှိဒဿ၊ ရဟန္တာပုဂ္ဂိုလ်၏အစွမ်းဖြင့်။ တဘိယ နယဘူမိပရိစ္ဆေ
 ခေါ။ တတိယနယဘူမိအပိုင်းအခြားသည်။ နိဗ္ဗိတော၊ ပြီးခြင်းသို့ရောက်ပြီ။
 ၉။ တိက္ခဝေ၊ ရဟန်းတို့။ အဟေတံ၊ ညစ်နွမ်းခြင်း ကိလေသာမှ ဝေးသော၊
 ဝိဘာသဝေါ၊ ကုန်ပြီးသောယိုစီးခြင်းအာသဝေါရှိသော၊ ရသိတဝါ၊ သုံးအပ်
 ပြီးသောအရိယာဝါသရှိသော။ ကတကရဏီယော၊ လေးပါးသောမင်္ဂတို့
 ဖြင့်ပြုအပ်သောကိစ္စကိုပြုအပ်ပြီးသော။ ဩဟိတဘာရော၊ ချအပ်ပြီးသော
 ခန္ဓာဝန်ရှိသော၊ အနုပတ္တသဒက္ခော၊ ရောက်အပ်ပြီးသော အရဟတ္တဖိုလ်ဟူ
 သောမိမိအကျိုးရှိသော။ ပရိက္ခိတာဘဝသံယောဇနေ၊ သတ္တဝါတို့ကိုဘဝ
 ၌ နှောင့်ဘတ်သော ကုန်ပြီးသော ဆယ်ပါးသော သံယောဇဉ်ရှိသော။
 သမ္မာ၊ မဘောံမဖြန့်၊ ဒညာအညာယ၊ သိ၍။ ဝိရက္ခော၊ အလုံးစုံသောညစ်နွမ်း
 ခြင် ကိလေသာတို့မှ လွတ်သော ဝိရတ္တိနိဗ္ဗာန်ဟူသော နှစ်ပါးသောဝိရတ္တိ
 သို့ရော်ပြီ သော၊ ယောဝိသောဘိက္ခု၊ အကြင်ရဟန္တ ဖြစ်သောရဟန်းသည်
 ထည်း။ အတ္ထိ ရှိ၏။ သောဝိဘိက္ခု၊ ထိုရဟန္တ ဖြစ်သောရဟန်းသည်ထည်း။
 ပထဝိံ၊ လေးပါးသောမြေကို။ ပထဝိံ တော၊ လေးပါးသောမြေဟူ၍။ အဘိဇာ
 နာတိ ထူးသောသိခြင်းဉာဏ်ဖြင့်သိ၏။ ပထဝိံ၊ လေးပါးသောမြေကို။ ပထဝိ
 တော၊ လေးပါးသောမြေဟူ၍။ အဘိညာယ၊ ထူးသောသိခြင်းဉာဏ်ဖြင့်
 သိ၍။ ပထဝိံ၊ လေးပါးသောမြေကို။ နမညတိ၊ မအောက်မေ့။ ပထဝိယာ၊
 လေးပါးသောမြေ၌၊ နမညတိ၊ မအောက်မေ့။ ပထဝိတော၊ လေးပါးသောမြေ
 မှ၊ နမညတိ၊ မအောက်မေ့။ ပထဝိံ၊ လေးပါးသောမြေကို။ မေ ဝါ၏။ သန္တကံ။

ဥစ္စာတည်း။ ဣတိ။ ဤသို့။ နမညတိ။ မအောက်မေ့။ ပထဝီ။ လေးပါးသောမြေကို။ နာဘိနန္ဒတိ။ မနှစ်သက်။ တံ။ ထိုထေးပါးသောမြေကိုမအောက်မေ့ခြင်း မနှစ်သက်ခြင်းသည်။ ကိဿဟေတု။ အဘယ် အကြောင်းကြောင့်နည်း။ ရာဂဿ။ ထပ်ခြင်းရာဂ၏။ ခယာ။ ကုန်ခြင်းကြောင့်ထုတ်ပေးကောင်း။ ဝီရိယရာဂတ္တာ။ ကင်းပြီးသောထပ်ခြင်းရာဂရှိသည်၏အဖြစ်ကြောင့်တည်း။ အပပံ။ ထေးပါးသောရေကို။ (လ)။ တေဇံ။ မီးကို။ ဝါယံ။ လေကို။ ဘူတေ။ စတုမဟာရာဇ်နတ်တို့၏အောက်ဖြစ်သောသတ္တဝါတို့ကို။ ဒေဝေ။ မာရ်နတ်မှတစ်ပါး သောနတ်ပြည်ခြောက်ထပ်နတ်တို့ကို။ ပဇာပတိံ။ မာရ်နတ်သားကို ဖြဟူ့။ ပထမဈာန်တံ၌ဖြစ်သောတကမ္မာအသက်ရှည်သောဖြဟူ့ကို။ အာဘဿရေ။ ဆီမီးတိုင်မှဆီမီးလျှံသည်ပြတ်၍ပြတ်၍ကျသကဲ့သို့ကိုယ်မှအရောင်တို့သည်ပြတ်၍ ပြတ်၍ ကျသကဲ့သို့ပြီးပြီ ဖြစ်သောကိုယ်ရှိသောကြောင့် အာဘဿရမည်သောဖြဟူ့ကို။ သုဘကီဇျော။ တင့်တယ်သောကိုယ်ရောင်ရှိသောကြောင့် အဆင်းဖြင့်မွန်းသော ရွှေထံတင်း၌ ထားအပ်သော ထောက်ပံ့သော ရွှေထုံးကဲ့သို့ တစ်နက် တင့်တယ်သော အသရေရှိသော ဖြဟူ့ကို။ ဝေဟပ္ပဇေ။ ပြန်ပြောသော အကျိုးရှိသော စတုတ္ထဈာန်၏ အစွမ်းဖြင့်ဖြစ်သော စတုတ္ထဈာန်ဖြဟူ့ကို။ အဘိထံ။ နာမက္ခန္ဓာထေးပါးတို့ကို နှိပ်နင်းတတ်သော အသညသတ် ဖြဟူ့ကို။ အာကာသာနဉ္စာယထနံ။ အာကာသာနဉ္စာယထန ဖြဟူ့ကို။ ဝိညာဏဉ္စာယထနံ။ ဝိညာဏဉ္စာယထန ဖြဟူ့ကို။ အာကိဉ္စညာယထနံ။ အာကိဉ္စညာယထန ဖြဟူ့ကို။ နေဝသညာနာသညာယထနံ။ နေဝသညာ နာသညာ ယထန ဖြဟူ့ကို။ ဒိဋ္ဌံ။ မြင်အပ် သော ရူပါ ယထနကို။ သုတံ။ ကြားအပ် သော သဒ္ဓါယထနကို။ ဇုတံ။ တွေ့အပ်သော ဂန္ဓာယထန ရသာယထနဖောဋ္ဌဗ္ဗာယထနကို။ ဝိညာတံ။ မနောဝိညာဉ်ဖြင့် သိအပ်သော ကြွင်းသော ခုနစ်ပါးသောအာယထနကို။ ဧကတ္တိံ။ တူသည်၏ အဖြစ်ကို။ နာနတ္ထံ။ ထူးသည်၏အဖြစ်ကို။ သဗ္ဗံ။ အသုံးဝင်သောထင်ရှားရှိသောခန္ဓာငါးပါးဟူသောသတ္တဝါကို။ နိဗ္ဗာနံ။ ငြိမ်းခြင်းနိဗ္ဗာန်ကို။ နိဗ္ဗာနတော။ ငြိမ်းခြင်း နိဗ္ဗာန်ဟူ၍။ အဘိဇာနာတိ။ ထူးသောသိခြင်းဥာဏ်ဖြင့်သိ၏။ နိဗ္ဗာနံ။ ငြိမ်းခြင်းနိဗ္ဗာန်ကို။ နိဗ္ဗာနတော။ ငြိမ်းခြင်းနိဗ္ဗာန်ဟူ၍။ အဘိညာယ။ ထူးသောသိခြင်းဥာဏ်ဖြင့်သိ၍။ နိဗ္ဗာနံ။ ငြိမ်းခြင်းနိဗ္ဗာန်ကို။ နမညတိ။ မအောက်မေ့။ နိဗ္ဗာနတ္ထိံ။ ငြိမ်းခြင်းနိဗ္ဗာန်၌။ နမညတိ။ မအောက်မေ့။ နိဗ္ဗာနတော။ ငြိမ်းခြင်းနိဗ္ဗာန်မှ။ နမညတိ။ မအောက်မေ့။ နိဗ္ဗာနံ။ ငြိမ်းခြင်းနိဗ္ဗာန်ကို။ မေ။ ငါ၏။ သန္တကံ။ ဥစ္စာတည်း။

ဣတိ၊ ဤသို့ နမညတိ၊ မအောက်မေ့၊ နိဗ္ဗာန်၊ ငြိမ်းခြင်းနိဗ္ဗာန်ကို နာဘိနန္ဒတိ၊
 မနှစ်သက်၊ တံ၊ ထိုငြိမ်းခြင်းနိဗ္ဗာန်ကို မအောက်မေ့ခြင်းမနှစ်သက်ခြင်း
 သည်၊ ကိဿဟေတု၊ အဘယ်အကြောင်းကြောင့်နည်း၊ ရာဂဿ၊ တပ်ခြင်း
 ရာဂ၏၊ ခယာ၊ ကုန်ခြင်းကြောင့်လည်းကောင်း၊ ဝိတရာဂတ္တာ၊ ကင်းပြီးသော
 တပ်ခြင်းရာဂ ရှိသည်၏ အဖြစ်ကြောင့် တည်း၊ ဝိကာသဝဝသေန၊
 ကုန်ပြီးသော ယိုစီးခြင်းအာသဝေါရှိသော ရဟန္တာပုဂ္ဂိုလ်၏ အစွမ်းဖြင့်၊
 စတုတ္ထနယဘူမိပရိစ္ဆေဒေါ၊ စတုတ္ထနယဘူမိအပိုင်းအခြားသည်၊ နိဗ္ဗိတော၊
 ဖြိုခြင်းသို့ရောက်ပြီ၊

၅၀။ ဘိက္ခုဝေ၊ ရဟန်းတို့၊ အရဟံ၊ ညစ်နွမ်းခြင်းကိလေသာမှ ဝေးသော၊
 ဝိကာသဝေါ၊ ကုန်ပြီးသောယိုစီးခြင်းအာသဝေါရှိသော၊ ဝုသိတဝါ၊ သုံးအပ်
 ဖြစ်သောအရိယာဂါသရှိသော၊ ကတကရဏိယော၊ ထေးပါးသောမက်တို့ဖြင့်
 ပြုအပ်သောကိစ္စကိုပြုအပ်ပြီးသော၊ ဩဟိတဘာဓော၊ ချအပ်ပြီးသောခန္ဓာ
 ဝန်စသည်ရှိသော၊ အနုပ္ပတ္တသဒတ္တော၊ ရောက်အပ်ပြီးသော အရဟတ္တဖိုလ်
 ဟူသောမိမိအကျိုးရှိသော၊ ပရိက္ခိတဘဝသံယောဇနော၊ သတ္တဝါတို့ကို
 ဘဝ၌နှောင်ဆွဲသတ်သောကုန်ပြီးသောဆယ်ပါးသောသံယောဇဉ်ရှိသော
 သဗ္ဗာ၊ မဘောက်မပြန်၊ နညာအညာယ၊ ထိ၍၊ ဝိရတ္တော၊ အလုံးစုံသောကိလေ
 သာတို့မှလွတ်သော ဝိရတ္တိနိဗ္ဗာန်ဟူသော နှစ်ပါးသောဝိရတ္တိသို့ရောက်ပြီး
 သော၊ ယောဝိသောဘိက္ခု၊ အကြင်ရဟန္တာဖြစ်သောရဟန်းသည်လည်း၊ အတ္ထိ
 ရှိ၏၊ သောဝိဘိက္ခု၊ ထိုရဟန္တာဖြစ်သောရဟန်းသည်လည်း၊ ပထဝီ၊ လေး
 ပါးသောမြေကို၊ ပထဝိဇတာ၊ ထေးပါးသောမြေဟူ၍၊ အဘိဇာနာတိ၊ ထူး
 သောသိခြင်းဥာဏ်ဖြင့် သိ၏၊ ပထဝီ၊ လေးပါးသောမြေကို၊ ပထဝိတော၊
 လေးပါးသောမြေဟူ၍၊ အဘိညာယ၊ ထူးသောသိခြင်းဥာဏ်ဖြင့်သိ၍၊ ပထ
 ဝီ၊ လေးပါးသောမြေကို နမညတိ၊ မအောက်မေ့၊ ပထဝိယာ၊ လေးပါးသော
 မြေ၌၊ နမညတိ၊ မအောက်မေ့၊ ပထဝိဇတာ၊ လေးပါးသောမြေမှ၊ နမညတိ၊
 မအောက်မေ့၊ ပထဝီ၊ လေးပါးသောမြေကို၊ မေ၊ ငါ၏၊ သန္တကာ၊ ဥစ္စာထည်း၊
 ဣတိ၊ ဤသို့ နမညတိ၊ မအောက်မေ့၊ ပထဝီ၊ လေးပါးသောမြေကို နာဘိနန္ဒ
 တိ၊ မနှစ်သက်၊ တံ၊ ထိုလေးပါးသောမြေကို မအောင်မေ့ခြင်းမနှစ်သက်ခြင်း
 သည်၊ ကိဿဟေတု၊ အဘယ်အကြောင်းကြောင့်နည်း၊ ဒေါသဿ၊ ပြစ်မှား
 ခြင်းဒေါသ၏၊ ခယာ၊ ကုန်ခြင်းကြောင့်လည်းကောင်း၊ ဝိတဒေါသတ္တာ၊ ကင်း

ပြီးသောပြစ်မှားခြင်းခေါ်သရှိသည်၏ အဖြစ်ကြောင့်တည်း။ အာပံ၊ ထေးပါး
 သောရေကို (ထ)၊ ထေဇံ၊ မီးကို၊ ဝါယံ၊ ဇလ်ကို၊ ဘုတေ၊ စတုမဟာရ်ဇ်နတ်
 တို့၏အောက်ဖြစ်သောသတ္တဝါတို့ကို၊ ခေဝေ၊ မာရ်နတ်မှတပါးသော နတ်
 ပြည်ခြောက်ထပ်နတ်တို့ကို၊ ပဇာပတိ၊ မာရ်နတ်သားကို၊ ဗြဟ္မံ၊ ပဌမဈာန်
 ထုံးဖြစ်သောဘုရားအသက်ရှည်သော ဗြဟ္မာကို၊ အာဘဿရေ၊ ဆီမီးတိုင်
 မှဆီမီးထျှို သည်ပြတ်၍ပြတ်၍ကျသကဲ့သို့ ကိုယ်မှအရောင်တို့သည်မြတ်၍
 ပြတ်၍ ကျသကဲ့သို့ ပြီးပြီးပြတ်သော ကိုယ်ရှိသောကြောင့် အာဘဿရ
 မည်သောဗြဟ္မာတို့ကို၊ သုဘကိဏေဉ္စ၊ တင့်တယ်သောကိုယ်ရှိသောကြောင့်
 အဆင်းဖြင့်ပွန်းသောရွှေတံတင်း၌ယားအပ်သောတောက်ပသောရွှေထုံးကဲ့
 သို့တန့်နက်တင့်တယ်သောအသရေရှိသောဗြဟ္မာတို့ကို၊ ဝေဟပုဗ္ဗေ၊ ပြန်
 ပြောသောအကျိုးရှိသော စတုတ္ထဈာန်၏အစွမ်းဖြင့်ဖြစ်သော စတုတ္ထဈာန်
 ဗြဟ္မာတို့ကို၊ အဘိတံ၊ နာမက္ခန္ဓာလေးပါးတို့ကို နှိုင်းနင်းတတ်သောအသည
 သတ်ဗြဟ္မာကို၊ အာကာသာနဉ္စာယတနံ၊ အာကာသာနဉ္စာယတနံဗြဟ္မာကို၊
 ဝိညာဏဉ္စာယတနံ၊ ဝိညာနဉ္စာယတနံဗြဟ္မာကို၊ အာကိဉ္စညာယတနံ၊ အာ
 ကိဉ္စညာယတနံဗြဟ္မာကို။ နေဝသညာ၊ နာသညာယတနံ၊ နေဝသညာနာ
 သညာယတနံဗြဟ္မာကို၊ ဒိဋ္ဌိ၊ မြင်အပ်သောရူပါယတနကို၊ သုတံ၊ ကြားအပ်
 သောသဒ္ဓါယတနကို၊ ဓုတံ၊ တွေ့အပ်သောဂန္ဓာယတနရသာယတနပေဋ္ဌဗ္ဗါ
 ယတနကို၊ ဝိညာတံ၊ မနောဝိညာဉ်ဖြင့်ထိအပ်သောကြွင်းသောချနစ်ပါးသော
 အာယတနကို၊ ဧကတ္တံ၊ တူသည်၏အဖြစ်ကို၊ နာနတ္တံ၊ ထူးသည်၏အဖြစ်ကို၊
 သဗ္ဗံ၊ အလုံးစုံသောထင်ရှားရှိသောခန္ဓာငါးပါးဟူသောသက္ကာယကို၊ နိဗ္ဗာနံ
 ငြိမ်းခြင်းနိဗ္ဗာန်ကို၊ နိဗ္ဗာနတော၊ ငြိမ်းခြင်းနိဗ္ဗာန်ဟူ၍၊ အဘိဇာနာတိ၊ ထူး
 သောထိခြင်းဥာဏ်ဖြင့် ထိ၏၊ နိဗ္ဗာနံ၊ ငြိမ်းခြင်း နိဗ္ဗာန်ကို၊ နိဗ္ဗာနတော။
 ငြိမ်းခြင်း နိဗ္ဗာန်ဟူ၍၊ အဘိညာယ၊ ထူးသောထိခြင်းဥာဏ်ဖြင့်ထိ၍၊ နိဗ္ဗာနံ
 ငြိမ်းခြင်းနိဗ္ဗာန်ကို၊ နမညတိ၊ မအောက်မေ့၊ နိဗ္ဗာနထို့၊ ငြိမ်းခြင်းနိဗ္ဗာန်၌၊
 နမညတိ၊ မအော်မော့၊ နိဗ္ဗာနတော၊ ငြိမ်းခြင်းနိဗ္ဗာန်မှ၊ နမညတိ၊ မအောက်မေ့၊
 နိဗ္ဗာနံ၊ ငြိမ်းခြင်းနိဗ္ဗာန်ကို၊ ခမ၊ ဝါ၏၊ သန္တကံ၊ ဥစ္စာတည်း၊ ဣတိ၊ ဤသို့၊ နမည
 တိ၊ မအောက်မေ့ နိဗ္ဗာနံ၊ ငြိမ်းခြင်းနိဗ္ဗာန်ကို၊ နာဘိနန္ဒတိ၊ မနှစ်သက်၊ တံ၊ ထို
 ငြိမ်းခြင်းနိဗ္ဗာန်ကိုမအောက်မေ့ခြင်းမနှစ်သက်ခြင်းသည်၊ ကိဿပေတု၊
 အဘယ်အကြောင်းကြောင့်နည်း၊ ဧဝါသဿ၊ ပြစ်မှားခြင်းခေါ်သ၏၊ ခယာ၊
 ကုန်ခြင်းကြောင့်၊ ဝိဘဒေါသက္ကာ၊ ကင်းပြီးသောပြစ်မှားခြင်းခေါ်သရှိသည်
 ၏အဖြစ်ကြောင့်တည်း။ ၂။ ဝိသာသဝဝသေန၊ ကုန်ပြီးသော ယိုစီးခြင်း

အာသဝေါရှိသော ရဟန္တာပုဂ္ဂိုလ်၏ အစွမ်းဖြင့်၊ ပဉ္စမနယဘူမိ ပရိစ္ဆေဒေါပဋိမနယဘူမိအပိုင်းအခြားသည်။ နိဗ္ဗိဒ္ဓိတော၊ ပြီးခြင်းသို့ရောက်ပြီ။ ။

၇၂။ သိက္ခဝေ၊ ရဟန်းတို့၊ အရဟံ၊ ညစ်နွမ်းခြင်းကိလေသာမှဝေးသော၊ ဝိတာသဝေါ၊ ကုန်ပြီးသော ယိုစီးခြင်းအာသဝေါရှိသော၊ ဝုသိတဝါ၊ သုံးအင်ပြီးသော အရိယာဝါသရှိသော၊ ကတကရဏီယော၊ လေးပါးသော မဂ်တို့ဖြင့် ပြုအပ်သော ကိစ္စကို ပြုအပ်ပြီးသော၊ ဩဟိတဘာရော၊ ချအပ်ပြီးသော ခန္ဓာဝန်စသည်ရှိသော၊ အနုပတ္တသဒတ္တော၊ ရောက်အပ်ပြီးသော အရဟတ္တဖိုလ် ယူသော မိမိအကျိုးရှိသော၊ ပရိက္ခိဏ ဘဝသံယောဇနော၊ သတ္တဝါတို့ကို ဘဝ၌နှောင်တွဲဘတ်သော ကုန်ပြီးသော ဆယ်ပါးသော သံယောဇနိရှိသော သမ္မာ၊ မတောံ၊ မပြန်၊ ဒညာ၊ အညာယ၊ သိ၍၊ ဝိရတ္တော၊ အလုံးစုံသော ညစ်နွမ်းခြင်းကိလေသာတို့မှ လွတ်သော ဝိရတ္တိနိဗ္ဗာန်ယူသော နှစ်ပါးသော ဝိရတ္တသို့ ရောက်ပြီးသော၊ ယောဝိသော၊ ဘိက္ခု၊ အကြင် ရဟန္တာဖြစ်သော ရဟန်းသည် လည်း၊ အတ္ထိ ရှိ၏။ သောဝိသိက္ခ၊ ထိုရဟန္တာဖြစ်သော ရဟန်းသည် လည်း ပထဝီ၊ လေးပါးသော မြေကို၊ ပထဝိတော၊ လေးပါးသော မြေဟူ၍၊ အဘိဇာနာတိ၊ ထူးသော သိခြင်းဥာဏ်ဖြင့် သိ၏။ ပထဝီ၊ လေးပါးသော မြေကို၊ ပထဝိတော၊ လေးပါးသော မြေဟူ၍၊ အဘိညာယ၊ ထူးသော သိခြင်းဥာဏ်ဖြင့် သိ၍ ပထဝီ၊ လေးပါးသော မြေကို၊ နမညတိ၊ မအောက်မေ့၊ ပထဝိယာ၊ လေးပါးသော မြေ၌၊ နမညတိ၊ မအောက်မေ့၊ ပထဝိတော၊ လေးပါးသော မြေ၌၊ နမညတိ၊ မအောက်မေ့၊ ပထဝီ။ လေးပါးသော မြေကို၊ မေ၊ ငါ၏၊ သန္တကာ၊ ဥစ္စာတည်း၊ ဣတိ၊ ဤသို့၊ နမညတိ၊ မအောက်မေ့၊ ပထဝီ၊ လေးပါးသော မြေကို၊ နာဘိနန္ဒတိ၊ မနှစ်သက်၊ တံ၊ ထိုလေးပါးသော မြေကို မအောက်မေ့ခြင်း မနှစ်သက်ခြင်းသည်၊ ကိဿပောတု၊ အဘယ်အကြောင်းကြောင့်နည်း၊ မောဟဿ၊ တွေဝေခြင်းမောဟ၏။ ခယာ၊ ကုန်ခြင်းကြောင့်၊ ဝိတမောဟတ္တာ ကင်းပြီးသော တွေဝေခြင်း မောဟရှိသည်၏ အဖြစ်ကြောင့်တည်း။ အာပံ၊ လေးပါးသော ရေကို၊ (ပ) တေံ၊ မီးကို၊ ဝါယံ၊ လေကို၊ ဘူတေ၊ စတုမဟာ ရာဇ်နတ်တို့၏ အောက်ဖြစ်သော သတ္တဝါတို့ကို၊ ဒေဝေ၊ မာဂ်နတ်မှတစ်ပါး သောနတ်ပြည်ခြောက်ထပ်နတ်တို့ကို၊ ပဇာပတိ၊ မာဂ်နတ်သားကို ဗြဟ္မံ၊ ပဋ္ဌမဈာန်သုံး၌ ဖြစ်သော တကမ္မ္မာ အသက်ရှည်သော ဗြဟ္မာကို၊ အာဘဿဇေ၊ ဆီမီးတိုင်မှ ဆီမီးလျှံသည် ပြတ်၍ ပြတ်၍ ကျသကဲ့သို့ ကိုယ်မှ အရောင်တို့သည် ပြတ်၍ ပြတ် ကျသကဲ့သို့ ပြီးပြီးပြန်သော ကိုယ်ရှိသောကြောင့်

အာဘုဿရမည်သော ဗြဟ္မာတို့ကို။ သုဘာကိဏေဉာတင့်တယ်သော ကိုယ်
 ရောင်ရှိသောကြောင့် အဆင်းဖြင့် ပွန်းသော ရွှေတံတင်း၌ ထားအပ်သော
 ထောက်ပသော ရွှေတုံးကဲ့သို့ တခဲနက် တင့်တယ်သော အသရေရှိသော
 ဗြဟ္မာတို့ကို။ ဝေဟမ္မထေ၊ ပြန်ပြောသော အကျိုးရှိသော စတုတ္ထဈာန်၏
 အစွမ်းဖြင့် ဖြစ်သောစတုတ္ထ ဈာန်ဗြဟ္မာတို့ကို။ အဘိဘုံ၊ နာမက္ခန္ဓာထေး
 ပါးတို့ကို နှိပ်နင်းတတ်သော အသညာသတ် ဗြဟ္မာကို။ အာကာသာနဉ္စာ
 ယတံနံ၊ အာကာသာနဉ္စာယတနဗြဟ္မာကို။ ဝိညာဏဉ္စာယတံနံ၊ ဝိညာဏဉ္စာ
 ယတနဗြဟ္မာကို။ အာကိဉ္စညာယတံနံ၊ အာကိဉ္စညာယတနဗြဟ္မာကို။ နေဝ
 သညာနာသညာယတံနံ၊ နေဝသညာနာသညာယတနဗြဟ္မာကို။ နိဠံ၊ မြင်အပ်
 သောရူပါယတနကို။ သုတံ၊ ကြားအပ်သောထဒ္ဓါယတနကို။ ရုတံ၊ တွေ့အပ်
 သောဂန္ဓာယတနရသာယတနဗောဠဗ္ဗာယတနကို။ ဝိညာတံ၊ မနောဝိညာဉ်
 ဖြင့်ထိအပ်သောကြွင်းသောချစ်ပါးသောအာယတနကို။ ဧကတ္ထံ၊ တူသည်
 ၏အဖြစ်ကို။ နာနတ္ထံ၊ ထူးသည်၏အဖြစ်ကို။ သဗ္ဗံ၊ အထုံးစုံသောထင်ရှားရှိ
 သောခန္ဓာငါးပါး ဟူသောသက္ကာယကို။ နိဗ္ဗာနံ၊ ငြိမ်းခြင်းနိဗ္ဗာန်ကို။ နိဗ္ဗာန
 တော၊ ငြိမ်းခြင်းနိဗ္ဗာန်ဟူ၍။ အဘိဇာနာတိ၊ ထူးသောသိခြင်းဉာဏ်ဖြင့်သိ၏။
 နိဗ္ဗာနံ၊ ငြိမ်းခြင်းနိဗ္ဗာန်ကို။ နိဗ္ဗာနတော၊ ငြိမ်းခြင်းနိဗ္ဗာန်ဟူ၍။ အဘိညာယ၊
 ထူးသော သိခြင်း ဉာဏ်ဖြင့်သိ၍။ နိဗ္ဗာနံ၊ ငြိမ်းခြင်း နိဗ္ဗာန်ကို။ နမညတိ၊
 မအောက်မေ့။ နိဗ္ဗာနသို့။ ငြိမ်းခြင်းနိဗ္ဗာန်၌။ နမညတိ၊ မအောက်မေ့။ နိဗ္ဗာန
 တော၊ ငြိမ်းခြင်းနိဗ္ဗာန်မှ။ နမညတိ၊ မအော်မေ့။ နိဗ္ဗာနံ၊ ငြိမ်းခြင်းနိဗ္ဗာန်ကို။ မေ၊
 ငါ၏။ သန္တကံ၊ ဥစ္စာတည်း။ ဣတိ၊ ဤသို့။ နမညတိ၊ မအောက်မေ့။ နိဗ္ဗာနံ၊ ငြိမ်း
 ခြင်းနိဗ္ဗာန်ကို။ နာဘိနန္ဒတိ၊ မနှစ်သက်။ တံ၊ ထိုငြိမ်းခြင်းနိဗ္ဗာန်ကို မအော်မေ့
 ခြင်းမနှစ်သက်ခြင်းသည်။ ကိဿဟေတု၊ အဘယ်အကြောင်းကြောင့်နည်း
 မောဟဿ၊ တွေ့ဆုံခြင်း မောဟ၏။ ခယာ၊ ကုန်ခြင်းကြောင့်။ ဗီတမော
 ဟတ္တာ၊ ကင်းပြီးသောတွေ့ဝေခြင်းမောဟရှိသည်၏အဖြစ်ကြောင့်တည်း။ ၊
 ခိဏာသာဝသေန၊ ကုန်ပြီးသော ယိုစီးခြင်း အာသဝေါရှိသော ရဟန္တာ
 ပုဂ္ဂိုလ်၏အစွမ်းဖြင့်၊ ဆဠာယဘူမိပရိစ္ဆေဒေါ၊ ဆဠာယဘူမိအပိုင်းအခြား
 သည်။ နိဗ္ဗိတော၊ ပြီးခြင်းသို့ရောက်ပြီ။

ဘိက္ခုဒေဝ၊ ရဟန်းတို့။ တထာဝတေဝ၊ ရှေးဘုရားတို့ကဲ့သို့ လာခြင်း
 ကောင်းတော် မူသော၊ အရဟံ၊ ပူဇော် အထူးကိုခံတော် မူထိုက်သော။

သန္ဓာသုမ္ပု၊ ခွေဝါ၊ မြတ်စွာဘုရားသည်လည်း၊ ပထဝီ၊ လေးပါးသောမြေကို၊
 ပထဝီတော၊ လေးပါးသောမြေဟူ၍၊ အဘိဇာနာတိ၊ ထူးသောသိခြင်းဥာဏ်
 ဖြင့်သိ၏၊ ပထဝီ၊ လေးပါးသောမြေကို၊ ပထဝီတော၊ လေးပါးသောမြေဟူ၍၊
 အဘိညာယ၊ ထူးသောသိခြင်းဥာဏ်ဖြင့်သိ၍၊ ပထဝီ၊ လေးပါးသောမြေကို
 နမညတိ၊ မအောက်မေ့၊ ပထဝီယာ၊ လေးပါးသောမြေ၌၊ နမညတိ၊ မအောက်
 မေ့၊ ပထဝီတော၊ လေးပါးသောမြေ၌၊ နမညတိ၊ မအောက်မေ့၊ ပထဝီ၊ လေးပါး
 သောမြေကို၊ မေ၊ ငါ၏၊ သန္ဓကာ၊ ဥစ္စာတည်း၊ ဣတိ၊ ဤသို့၊ နမညတိ၊ မအောက်
 မေ့၊ ပထဝီ၊ လေးပါးသောမြေကို၊ နာအဘိနန္ဒတိ၊ မနှစ်သက်၏၊ တံ၊ ထိုလေး
 ပါးသောမြေကို မင်အောက်မေ့ခြင်းမနှစ်သက်ခြင်းသည်၊ ကိဿဟေတု၊ အ
 ဘယ်အကြောင်းကြောင့်နည်း၊ တထာဂတဿ၊ မြတ်စွာဘုရားသည်၊ ပရိညာ
 တန္တံ၊ အကြွင်းမရှိသောအားဖြင့် ပိုင်းခြားခြင်း၏အဆုံးသည်၊ အတ္ထိ၊ ရှိ၏၊
 တသ္မာ၊ ထိုကြောင့်၊ နမညတိ၊ မအောက်မေ့၊ နာဘိနန္ဒတိ၊ နှစ်သက်၏ဟု
 မဆိုအပ်၊ ဣတိ၊ ဤသို့၊ အဟံ၊ ငါဘုရားသည်၊ ဝခါမိ၊ ဟောတော်မူ၏၊ အာပံ၊
 လေးပါးသောရေကို၊ (သ)၊ ထေမံ၊ မီးကို၊ ဝါယံ၊ လေကို၊ ဘူတေ၊ စတုမဟာ
 ရာဇ်နတ်တို့၏အော်ဖြစ်သောသတ္တဝါတို့ကို၊ ဧဝေ၊ မာရ်နတ်မှတစ်ပါးသော
 နတ်ပြည်ခြောက်ထပ်နတ်တို့ကို၊ ပဇာပတိ၊ မာရ်နတ်သားကို၊ ဗြဟ္မံ၊ ပဌမ
 ဈာန်သံဃိဖြစ်သော တကမ္ဘာ အသက်ရှည်သော ဗြဟ္မာကို၊ အာဘဿရေ၊
 ဆီမီးတိုင်မှ ဆီမီးလျှံသည် ပြတ်၍ပြတ်၍ ကျသကဲ့သို့ ကိုယ်မှအရောင်တို့
 သည် ပြတ်၍ပြတ်၍ကျသကဲ့သို့ ပြီးပြီးပြန်သော ကိုယ်ရှိသောကြောင့်အာ
 ဘဿရမည်သော ဗြဟ္မာတို့ကို၊ သုဘာကိဗျေ၊ တင့်တယ်သောကိုယ်ရောင်
 ရှိသောကြောင့်အဆင်းဖြင့်မွန်းသောရွှေတံတင်းခွံထားအပ်သောတောက်ပ
 သောရွှေတုံးကဲ့သို့တစ်ခုခု တင့်တယ်သောအသရေရှိသော ဗြဟ္မာတို့ကို၊
 ဝေဟပ္ပဇဏီ၊ ပြန့်ပြောသောအကျိုးရှိသောစတုတ္ထဈာန်၏အစွမ်းဖြင့်ဖြစ်သော
 စတုတ္ထဈာန်ဗြဟ္မာတို့ကို၊ အဘိထံ၊ နာမက္ခန္ဓာထေးပါးတို့ကို နှိပ်နင်းတတ်
 သောအသညာသံတိဗြဟ္မာကို၊ အာကာသာနဉ္စာယတနံ၊ အာကာသာနဉ္စာယ
 တနုဗြဟ္မာကို၊ ဝိညာဏဉ္စာယတနံ၊ ဝိညာဏဉ္စာယတနုဗြဟ္မာကို၊ အာကိဉ္စညာ
 ယတနံ၊ အာကိဉ္စညာ ယတနုဗြဟ္မာကို၊ နေဝသညာနာသညာယတနံ၊ နေဝ
 သညာနာသညာယတနုဗြဟ္မာကို၊ ဒိဋ္ဌိ၊ မြင်အပ်သောဓူပါယတနကို၊ သုတံ၊
 ကြားအပ်သောသဒ္ဓါယတနကို၊ ရတံ၊ တွေ့အပ်သောဂန္ဓာယတနရသာယတ
 နဖောဋ္ဌဗ္ဗာယတနကို၊ ဝိညာတံ၊ မနေဝိညာဉ်ဖြင့် သိအပ်သောကြွင်းသော
 ခုနစ်ပါးသော အာယတနကို၊ ဧကတ္တံ၊ တူသည်၏ အဖြစ်ကို၊ နာနုတ္တံ၊ ထူး

သည်၏အဖြစ်ကို။ သဗ္ဗံ၊ အလုံးစုံသောထင်ရှားရှိသော ခန္ဓာငါးပါးဟူသော သက္ကာယကို၊ နိဗ္ဗာန်၊ ငြိမ်းခြင်း၊ နိဗ္ဗာန်ကို၊ နိဗ္ဗာနတော၊ ငြိမ်းခြင်း၊ နိဗ္ဗာန်ဟူ၍။ အဘိဇာနာတိ၊ ထူးသောသိခြင်းဥာဏ်ဖြင့်သိ၏။ နိဗ္ဗာန်၊ ငြိမ်းခြင်း၊ နိဗ္ဗာန်ကို။ နိဗ္ဗာနတော၊ ငြိမ်းခြင်း၊ နိဗ္ဗာန်ဟူ၍။ အဘိညာယ၊ ထူးသောသိခြင်းဥာဏ်ဖြင့် သိ၍။ နိဗ္ဗာန်၊ ငြိမ်းခြင်း၊ နိဗ္ဗာန်ကို။ နမညတိ၊ မအောက်မေ့၊ နိဗ္ဗာနတ္ထံ၊ ငြိမ်းခြင်း၊ နိဗ္ဗာန်၌။ နမညတိ၊ မအောက်မေ့၊ နိဗ္ဗာနတော၊ ငြိမ်းခြင်း၊ နိဗ္ဗာန်မှ။ နမညတိ၊ မအောက်မေ့၊ နိဗ္ဗာန်၊ ငြိမ်းခြင်း၊ နိဗ္ဗာန်ကို။ မေ၊ ငါ၏။ သန္တကံ၊ ဥစ္စာတည်း။ ဣတိ၊ ဤသို့။ နမညတိ၊ မအောက်မေ့၊ နိဗ္ဗာန်၊ ငြိမ်းခြင်း၊ နိဗ္ဗာန်ကို။ နာဘိနန္ဒတိ၊ မနှစ်သက်။ တံ၊ ထိုငြိမ်းခြင်း၊ နိဗ္ဗာန်ကို မအောက်မေ့ခြင်း မနှစ်သက်ခြင်း သည်။ ကိဿဟေတု၊ အဘယ်အကြောင်းကြောင့်နည်း။ တထာဂတဿ၊ မြတ်စွာထုရားအား။ ပရိညာတန္တံ၊ အကြွင်းမရှိသောအားဖြင့်ပိုင်းခြားခြင်း ၏အဆုံးသည်။ အတ္ထိ၊ ရှိ၏။ ထသ္မာ၊ ထိုကြောင့်။ နမညတိ၊ မအောက်မေ့၊ နာဘိနန္ဒတိ၊ နှစ်သက်၏ဟုမဆိုအပ်။ ဣတိ၊ ဤသို့။ အဟံ၊ ငါတုရားသည်။ ဝဇာမိ၊ ဟောတော်မူ၏။ သတ္ထုဝသေန၊ မြတ်စွာထုရား၏အစွမ်းဖြင့်။ သတ္တမ နယဘူမိ ပရိစ္ဆေဒေါ၊ သတ္တမ နယဘူမိ အပိုင်းအခြားသည်။ နိဗ္ဗိတော၊ ပြီးခြင်းသို့ရောက်ပြီ။

ထိက္ခဝေ၊ ရဟန်းတို့။ တထာဂတော၊ ရှေးဘုရားတို့ကဲ့သို့သာခြင်းကောင်း ထော်မူသော။ အရဟံ၊ ပူဇော် အထူးကို ခံတော် မူထိုက်သော။ သဗ္ဗာ သဗ္ဗုဒ္ဓေါပိ၊ မြတ်စွာဘုရားသည်လည်း။ ပထဝိ၊ လေးပါးသောမြေကို။ ပထဝီ တော၊ လေးပါးသောမြေဟူ၍။ အဘိဇာနာတိ၊ ထူးသော သိခြင်း ဥာဏ်ဖြင့် သိတော်မူ၏။ ပထဝိ၊ လေးပါးသောမြေကို။ ပထဝီတော၊ လေးပါးသောမြေ ဟူ၍။ အဘိညာယ၊ ထူးသောသိခြင်းဥာဏ်ဖြင့် သိတော်မူ၍။ ပထဝိ၊ လေး ပါးသောမြေကို။ နမညတိ၊ မအောက်မေ့၊ ပထဝီယာ၊ လေးပါးသောမြေ၌။ နမညတိ၊ မအောက်မေ့၊ ပထဝီတော၊ လေးပါးသော မြေမှ။ နမညတိ၊ မအောက်မေ့၊ ပထဝိ၊ လေးပါးသောမြေကို။ မေ၊ ငါ၏။ သန္တကံ၊ ဥစ္စာတည်း။ ဣတိ၊ ဤသို့။ နမညတိ၊ မအောက်မေ့၊ ပထဝိ၊ လေးပါးသောမြေကို။ နာဘိနန္ဒ တိ၊ မနှစ်သက်။ တံ၊ ထိုလေးပါးသောမြေကို မအောက်မေ့ခြင်းမနှစ်သက် ခြင်းသည်။ ကိဿဟေတု၊ အဘယ်အကြောင်းကြောင့်နည်း။ နိန္ဒိ၊ ရှေးဘဝ၌ ဖြစ်သော တဏှာသည်။ ဒုက္ခဿ၊ ခန္ဓာငါးပါး၏။ မူလံန္တိ၊ မူလံနာမံ၊ အ ကြောင့်ရင်းမည်၏။ ဣတိပိနိတွာစ၊ ဤသို့သိထော်မူသောကြောင့် လည်း။

ကောင်း၊^၁ဘဝ၊ ကမ္မဘဝကြောင့်၊ ဇာတိ၊ ဥပပတ္တိဘဝသည်၊ ဟောတိ၊
 ဖြစ်၏၊ ဇာတိယာ၊ ဥပပတ္တိဘဝကြောင့်၊ ဘူတဿ၊ ဖြစ်သော သတ္တဝါ၏၊
 ခန္ဓာနံ၊ ခန္ဓာငါးပါးတို့၏၊ ဇရာမရဏံ၊ ရင့်ခြင်းပျက်ခြင်းသည်၊ ဟောတိ၊ ဖြစ်
 ၏၊ ဣဘိဝိဒိ၊ ဘွားစ၊ ဤသို့ထိထောင်မှုသောကြောင့် လည်းကောင်း။ ဘိက္ခဝေ။
 ရဟန်းတို့၊ တဿ၊ ထိုကြောင့်၊ တထာဂတော၊ ငါတုရားသည်။ သဗ္ဗသော
 သဗ္ဗာသံ၊ အလုံးစုံကုန်သော။ တဗျာနံ၊ တဗျာတို့၏၊ ခယာ၊ ကုန်ခြင်းကြောင့်
 ဝိရာဂါ၊ ကင်ခြင်းကြောင့်၊ နိရောဓာ၊ ချုပ်ခြင်းကြောင့်၊ စာဂါ၊ စွန့်ခြင်း
 ကြောင့်၊ ပရိနိဿဂ္ဂါ၊ စတုတ္ထမဂ်ဖြင့် စွန့်ခြင်းကြောင့်၊ အနုတ္တရံ၊ အတုမရှိ
 သော၊ သမ္မာသမ္မေဓိံ၊ အရဟတ္တမဂ်ဥာဏ်တော်ကို၊ အဘိသမ္ဗုဒ္ဓေါ၊ ထိုး
 ထွင်း၍ထိထောင်မှုပြု၊ ဣတိ၊ ဤသို့၊ ဝဒါမိ၊ ဟောတော်မူ၏၊ အာပံ၊ လေးပါး
 သောဇေကို၊ (ထ)၊ ထေဇံ၊ မီးကို၊ ဝါယံ၊ လေကို၊ ဘူထေ၊ စတုမဟာရာဇ်နတ်
 တို့၏အောက်ဖြစ်သော သတ္တဝါတို့ကို၊ ဒေဝေ၊ မာရ်နတ်မှထပါးသောနတ်
 ပြည်ခြောက်ထပ်နတ်တို့ကို၊ ပဇေပတိံ၊ မာရ်နတ်သားကို၊ ဗြဟ္မံ၊ ပဋမဇျာန်
 သံဃ်ဖြစ်သော တကမ္ဘာ အသက်ရှည်သောဗြဟ္မာကို၊ အာတဿဇေ၊ ဆီမီး
 တိုင်မှဆီမီးဗျံ့သည် ပြတ်၍ပြတ်၍ ကျသကဲ့သို့ ကိုယ်မှအရောင်တို့သည်
 ပြတ်၍ပြတ်၍ ကျသကဲ့သို့ပြီးပြီးပြက်ပေကိတ်ရှိသောကြောင့်အာတဿ
 ရမည်သောဗြဟ္မာတို့ကို၊ သုဘာကိဏေ၊ တင့်တယ်သောကိုယ်ရောင်ရှိသော
 ကြောင့်အဆင်းဖြင့် မွန်းသောရွှေတံတင်း၌ ထားအပ်သောတောက်ပသော
 ရွှေတုံးကဲ့သို့ဘဝနက်တင့်တယ်သောအသဇေရှိသောဗြဟ္မာတို့ကို၊ ဝေဟပ္ပ
 ဝေ၊ ပြန်ပြောသော အကျိုးရှိသော စတုတ္ထဇျာန်၏ အစွမ်းဖြင့် ဖြစ်သော
 စတုတ္ထဇျာန်ဗြဟ္မာတို့ကို၊ အဘိသံ၊ နာမက္ခန္ဓာလေးပါးတို့ကို နှိပ်နင်းတတ်
 သောအသညာသတ်ဗြဟ္မာကို၊ အာကာသာနဉ္စာယတနံ၊ အာကာသာနဉ္စာယ
 တနုဗြဟ္မာကို၊ ဝိညာဏဉ္စာယတနံ၊ ဝိညာဏဉ္စာယတနုဗြဟ္မာကို၊ အာကိဉ္စညာ
 ယတနံ၊ အာကိဉ္စညာယတနု ဗြဟ္မာကို၊ နေဝသညာနာသညာယတနံ၊ နေဝ
 သညာနာသညာယတနုဗြဟ္မာကို၊ ဒိဋ္ဌံ၊ မြင်အပ်သောရူပါယတနကို၊ သုထံ၊
 ကြားအပ်သောသဒ္ဓါယတနကို၊ ရထံ၊ ထွေအပ်သောဂန္ဓာယတနရသာယတ
 နဖေါဋ္ဌဗ္ဗာယတနကို၊ ဝိညာထံ၊ မနောဝိညာဉ်ဖြင့်ထိအပ်သောကြွင်းသောရ
 နှစ်ပါးသောအာယတနကို၊ ဧကတ္တံ၊ တူသည်၏အဖြစ်ကို၊ နာနတ္တံ၊ ထူးသည်
 ၏အဖြစ်ကို၊ သဗ္ဗံ၊ အလုံးစုံသောထင်ရှားရှိသောခန္ဓာငါးပါးဟူသောသက္ကာ
 ယကို၊ နိဗ္ဗာနံ၊ ငြိမ်းခြင်းနိဗ္ဗာန်ကို၊ နိဗ္ဗာနတော၊ ငြိမ်းခြင်းနိဗ္ဗာန်ဟူ၍၊ အဘိ
 ဇာနာတိ၊ ထူးသောထိခြင်းဥာဏ်ဖြင့်ထိ၏၊ နိဗ္ဗာနံ၊ ငြိမ်းခြင်းနိဗ္ဗာန်ကို၊ နိဗ္ဗာန

တော၊ ငြိမ်းခြင်းနိဗ္ဗာန်ဟူ၍၊ အဘိညာဃ၊ ထူးသောဥာဏ်ဖြင့်ထိ၍၊ နိဗ္ဗာန်၊
 ငြိမ်းခြင်းနိဗ္ဗာန်ကို၊ နမညတိ၊ မအောက်မေ့၊ နိဗ္ဗာနသို့၊ ငြိမ်းခြင်း နိဗ္ဗာန်၌၊
 နမညတိ၊ မအောက်မေ့၊ နိဗ္ဗာနတော၊ ငြိမ်းခြင်းနိဗ္ဗာန်မှ၊ နမညတိ၊ မအောက်
 မေ့၊ နိဗ္ဗာန်၊ ငြိမ်းခြင်း နိဗ္ဗာန်ကို၊ မေ၊ ငါ၏၊ သန္တကံ၊ ဥဏ္ဏာတည်း၊ ဣတိ၊
 ဤသို့၊ နမညတိ၊ မအောက်မေ့၊ နိဗ္ဗာန်၊ ငြိမ်းခြင်းနိဗ္ဗာန်ကို၊ နာဘိနန္ဒတိ၊ မနှစ်
 သက်၊ တံ၊ ထိုနိဗ္ဗာန်ကိုမအောက်မေ့ခြင်းမနှစ်သက်ခြင်း သည်၊ ကိဿဟေ
 တု၊ အဘယ်အကြောင်းကြောင့်နည်း၊ နိန္ဒိ၊ ရှေးဘဝ၌ဖြစ်သောထဏှာသည်။
 ဒုက္ခဿ၊ ခန္ဓာငါးပါး၏၊ မူလံ၊ အကြောင်းရင်းမည်၏၊ ဣတိ၊ ဣဒိနာကာရေတေ
 န၊ ဤသို့သောအကြောင်းဖြင့်၊ ဣတိဝိဒိတွာစ၊ ဤသို့သိဖော်မူသောကြောင့်
 ထည်းကောင်း၊ ဘဝါ၊ ကမ္မဘဝကြောင့်၊ ဇာတိ၊ ဥပပတ္တိဘဝသည်၊ ဟောတိ၊
 ဖြစ်၏၊ ဇာတိယာ၊ ဥပပတ္တိဘဝကြောင့်၊ ဘုတဿ၊ ဖြစ်သော သတ္တဝါ၏၊
 ခန္ဓာနံ၊ ခန္ဓာငါးပါး တို့၏၊ ဇရာမရတံ၊ ရင့်ခြင်း ပျက်ခြင်းသည်၊ ဟောတိ၊
 ဖြစ်၏၊ ဣတိဝိဒိတွာစ၊ ဤသို့သိတော်မူသောကြောင့်ထည်းကောင်း၊ ဘိက္ခဝေ
 ရဟန်းတို့၊ တသ္မာ၊ ထိုကြောင့်၊ ထထာဂတော၊ ငါတုရားသည်၊ သဗ္ဗသော
 သဗ္ဗာသံ၊ အလုံးစုံကုန်သော၊ တဏှာနံ၊ တစ်ခြင်းတဏှာတို့၏၊ ခယာ၊ ကုန်
 ခြင်းကြောင့်၊ ဝိရာဂါ၊ ပဌမမက်ဖြင့်တစ်ခြင်းရာဂကင်းခြင်းကြောင့်၊ နိရော
 ဝော၊ ဒုတိယမက်ဖြင့်တစ်ခြင်းရာဂ၏ချုပ်ခြင်းကြောင့်၊ စာဂါ၊ တတိယမက်
 ဖြင့်စွန့်ခြင်းကြောင့်၊ ပဋိနိဿဂ္ဂါ၊ စတုတ္ထမက်ဖြင့်စွန့်ခြင်းကြောင့်၊ အနုတ္တရံ၊
 အတုမရှိမြတ်သော၊ သဗ္ဗာသဗ္ဗောမိံ၊ အရဟတ္တမဂ်ဥာဏ်ထော်ကို၊ အဘိ
 သဗ္ဗုဒ္ဓေါ၊ ထိုးထွင်း၍သိထော်မူပြီး၊ ဣတိတသ္မာ၊ ထိုသို့အရဟတ္တမဂ်ဖြင့်
 သိထော်မူသောကြောင့်၊ နာဘိနန္ဒတိ၊ နှစ်သက်၏ဟုမဆိုအပ်၊ ဣတိ၊ ဤသို့၊
 အဟံ၊ ငါတုရားသည်။ ဝဒါမိ၊ ဟောတော်မူ၏။ ၂။ သတ္တုဝသေန၊ မြတ်စွာ
 တုရား၏ အစွမ်းဖြင့်၊ အဋ္ဌမနုယတုမိပရိစ္ဆေဒေါ၊ အဋ္ဌမနုယတုမိ အပိုင်း
 အခြားသည်၊ နိဗ္ဗိတော၊ ပြီးခြင်းသို့ရောက်ပြီ။ ၂

ဘဂဝါ၊ မြတ်စွာတုရားသည်၊ ဣဒံ၊ ဤမူလပရိယာယ သုတ်ထော်ကို၊
 အဝေါစ၊ မိန့်တော်မူ၏၊ ထေဘိက္ခု၊ ထိုရဟန်းတို့သည်၊ ဘဂဝတော၊ မြတ်
 စွာတုရား၏၊ ဘာသိတံ၊ အကျယ်အားဖြင့် ဟောတော်မူအပ်သော တရား
 ကို၊ အဘိနန္ဒ၊ နှစ်သက်ဝမ်းမြောက်ကုန်၏၊ ဣတိ၊ ဤသို့၊ သုထံ၊ ကြားအပ်
 ပါ၏။ ။

သဗ္ဗာသဝသုတ်၊
မူလပရိယာယသုတ်၊

ပဋ္ဌမံ၊ ဂြေဠိဦးစွာသောံ၊ မူလပရိယာယ သုတ္တန္တံ၊ မူလပရိယာယသုတ်
သည်၊ နိဋ္ဌိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

သဗ္ဗာသဝသုတ်၊

၅၄။ ဘန္တေအရှင်တရားကဿပ၊ ဣဒံသုတ္တံ၊ ဤသဗ္ဗာသဝသုတ်ကို၊ မေမယော၊
အကျွန်ုပ်အာနန္ဒာမထေရ်သည်။ ဘဂဝတော၊ မြတ်စွာတရား၏၊ သဗ္ဗုခေါ၊
မျက်မှောက်တော်မှ၊ ဧဝံ၊ ဤသို့သော အခြင်းအရာ အားဖြင့်၊ သုတံ၊ ကြား
အပ်ပါ၏။ ကိံ သုတံ၊ အဘယ်သို့ကြားအပ်သနည်း။ ဧကံ၊ တပါးသော၊ သမ
ယံ၊ အခါ၌၊ ဘဂဝါ၊ မြတ်စွာတရားသည်၊ သာဝတ္ထိယံ၊ သဝတ္ထရသေ့၏နေရာ
၌တည်သောကြောင့် သာဝတ္ထိမည်သောမင်းနေပြည်ကြီး၌၊ အနာထ ဝိက္ခိ
ကဿ၊ ကိုးကွယ်ရာမဲ့သော သူတို့အား ထမင်းကို ပေးတတ်သောကြောင့်
အနာထဝိဇာတိအမည်ရှိသောသူဌေး၏၊ အာရာမေ၊ လူတို့၏ နှလုံးမွေ့လျော်
ပျော်ရွယ်ရာဖြစ်သော၊ ဇေတဝနေ၊ ရန်သူကိုအောင်တတ်သောဇေတမင်း
သား၏ဥယျာဉ်၌ တည်သောကြောင့် ဇေတဝန် အမည်ရှိသော ကျောင်း
တော်၌၊ ဝိဟရတိ၊ စံမြန်းမွေ့လျော်နေတော်မူ၏။ ထဩခေါ၊ ထိုသို့စံမြန်းမွေ့
လျော်နေတော်မူသောအခါ၌၊ ဘဂဝါ၊ မြတ်စွာတရားသည်၊ ဘိက္ခု၊ ရဟန်း
တို့ကို၊ ဘိက္ခုဝေါဟိ၊ ရဟန်းတို့ဟူ၍၊ အာမန္တေထိ၊ မိန့်တော်မူ၏။ တေ၊
အရှင်တရားအား၊ ဘဒ္ဒံ၊ ကောင်းခြင်းသည်၊ ဟောတု၊ ဖြစ်စေသတည်း။ ဣတိ
ဤသို့၊ တေဘိက္ခု၊ ထိုရဟန်းတို့သည်၊ ဘဂဝတော၊ မြတ်စွာတရားအား၊
ပစ္စဿောသံ၊ ဝန်ခံကုန်၏။ ဘဂဝါ၊ မြတ်စွာ တရားသည်၊ ဧဝံဝစနံ၊ ဤ
စကားကို၊ အဝေါစ၊ မိန့်တော်မူ၏။ ကိံ အဝေါစ၊ အဘယ်သို့ မိန့်တော်
မူသနည်း။ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဝေါတုမှာကံ၊ သင်ချစ်သားတို့အား၊ သဗ္ဗာ
သဝသံပရိယာယံ၊ ခပ်ထိမ်းသောဟိုစီးခြင်း အာသဝေါ ထရားတို့ကို
စောင့်ရှောက်ကြောင်း ဖြစ်သော ဟောခြင်း ဒေသနာကို၊ ဒေသိဿာမိ။
အကျဉ်းအားဖြင့်ဟောတော်မူအံ့၊ တံ၊ ထိုဟောခြင်းဒေသနာကို၊ သုကာထ၊
နာကြကုန်လော့၊ သာဓကံ၊ ကောင်းစွာ၊ မနုထိကရောထ၊ နှလုံးသွင်းကြကုန်
လော့၊ ဘာထိဿာမိ၊ အကျယ်အားဖြင့် ဟောတော်မူအံ့။ ဣတိ၊ ဤသို့၊
အဝေါစ၊ မိန့်တော်မူ၏။ ဘန္တေ၊ မြတ်စွာတရား၊ ဧဝံ၊ ကောင်းပါပြီ။ ဣတိ
ခေါ၊ ဤသို့လျှင်၊ တေဘိက္ခု၊ ထိုရဟန်း တို့သည်၊ ဘဂဝတော၊ မြတ်စွာ
တရားအား၊ ပစ္စဿောသံ၊ ဝန်ခံကုန်၏။ ဘဂဝါ၊ မြတ်စွာတရားသည်၊ ဧထံ

ဝစနံ၊ ဤစကားကို၊ အဝေဋ္ဌိဝ္ဗ၊ မိန့်ထော်မူ၏။ ကိံအဝေဋ္ဌိ၊ အဘယ်သို့
မိန့်ထော် မုသနည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ အဟံ၊ ငါတုရားသည်၊ ဇာန
တောဇာနန္တဿ၊ ထိသောသူအား သာလျှင်၊ ပဿတော ပဿန္တဿ၊
မြင်သောသူအားသာလျှင်၊ အာသဝါနံ၊ ယိုစီးခြင်းအာသဝေါ တရားတို့၏၊
ခယံ၊ ကုန်ရာဖြစ်သောနိဗ္ဗာန်ကို၊ ဝဒါမိ၊ ဟောတော်မူ၏။ အဇာနတောအဇာ
နန္တဿ၊ မထိသောသူအား၊ နောဝဒါမိ၊ ဟောတော်မူ၊ အပဿတောအ
ပဿန္တဿ၊ မမြင်သောသူအား၊ နောဝဒါမိ၊ ဟောတော်မူ၊ ဘိက္ခဝေ၊ ရဟန်း
တို့၊ ကိဉ္စ၊ အဘယ်မည်သော တရားကိုသာလျှင်၊ ဇာနတော ဇာနန္တဿ၊
ထိသောသူအား၊ ကိဉ္စ၊ အဘယ်မည်သော တရားကိုသာလျှင်၊ ပဿတော
ပဿန္တဿ၊ မြင်သောသူအား၊ အာသဝါနံ၊ ယိုစီးခြင်း အာသဝေါတရား
တို့၏၊ ခယံ၊ ကုန်ရာဖြစ်သောနိဗ္ဗာန်ကို၊ ဝဒါမိ၊ ဟောတော်မူသနည်း၊ ယောနိ
ယောမထိကာရဉ္စ၊ သင့်သောအားဖြင့် နှလုံးသွင်းခြင်းကို လည်းကောင်း၊
အယောနိယောမနထိကာရဉ္စ၊ မသင့်သောအားဖြင့် နှလုံးသွင်းခြင်းကိုလည်း
ကောင်း၊ ဝဒါမိ၊ ဟောတော်မူ၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ အယောနိယောမနထိ
ကရောတော၊ မသင့်သောအားဖြင့် နှလုံးသွင်းသောသူအား၊ အနုပ္ပန္နာ၊ မဖြစ်
ကုန်သေးသော၊ အာသဝါစေတ၊ ယိုစီးခြင်း အာသဝေါတရား တို့သည်
လည်း၊ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏၊ ဥပ္ပန္နာ၊ ဖြစ်ကုန်ပြီးသော၊ အာသဝါစ၊ ယိုစီးခြင်း
အာသဝေါတရားတို့သည်လည်း၊ ပဝစန္တိ၊ ပွားများကုန်၏။ ဘိက္ခဝေ၊ ရဟန်း
တို့၊ ယောနိယော မနထိကရောတော၊ သင့်သောအားဖြင့် နှလုံးသွင်းသော
သူအား၊ အနုပ္ပန္နာ၊ မဖြစ်ကုန်သေးသော၊ အာသဝါစေတ၊ ယိုစီးခြင်းအာသဝေါ
တရားတို့သည်လည်း၊ နုပ္ပဇ္ဇန္တိ၊ မဖြစ်ကုန်၊ ဥပ္ပန္နာ၊ ဖြစ်ကုန်ပြီးသော၊ အာသ
ဝါစ၊ ယိုစီးခြင်းအာသဝေါတရားတို့ကိုလည်း၊ ပဟိယုန္တိ၊ ပယ်အပ်ကုန်၏။
ဘိက္ခဝေ၊ ရဟန်းတို့၊ ဒဿနာပဟာတဗ္ဗာ၊ ထိမြင်သောအားဖြင့် ပယ်အပ်
ကုန်သော၊ အာသဝါ၊ ယိုစီးခြင်းအာသဝေါတရားတို့သည်၊ အတ္ထိ၊ ရှိကုန်၏။
သံဝရာပဟာတဗ္ဗာ၊ စောင့်ရှောက်ခြင်းဖြင့် ပယ်အပ်ကုန်သော၊ အာသဝါ၊
ယိုစီးခြင်း အာသဝေါတရားတို့သည်၊ အတ္ထိ၊ ရှိကုန်၏။ ပဋိသေဝနာပဟာ
တဗ္ဗာ၊ မြှုပ်သောအားဖြင့် ပယ်အပ်ကုန်သော၊ အာသဝါ၊ ယိုစီးခြင်းအာသဝေါ
တရားတို့သည်၊ အတ္ထိ၊ ရှိကုန်၏။ အဓိဝါသနာပဟာတဗ္ဗာ၊ သည်းခံသောအား
ဖြင့် ပယ်အပ်ကုန်သော၊ အာသဝါ၊ ယိုစီးခြင်း အာသဝေါတရားတို့သည်၊
အတ္ထိ ရှိကုန်၏။ ပရိဝဇ္ဇနာပဟာတဗ္ဗာ၊ ကြည့်သောအားဖြင့် ပယ်အပ်ကုန်
သော၊ အာသဝါ၊ ယိုစီးခြင်းအာသဝေါတရားတို့သည်၊ အတ္ထိ၊ ရှိကုန်၏။ ဝိနော

ဒနာပဟာတဗ္ဗာ၊ ဖျောက်သောအားဖြင့်ပယ်အပ်ကုန်သော၊ အာသဝါ၊ ယို
 စီးခြင်း အာသဝေါတရားတို့သည်၊ အတ္တိ၊ ရှိကုန်၏။ တာဝနာပဟာတဗ္ဗာ၊
 ပွားစေသောအားဖြင့် ပယ်အပ်ကုန်သော၊ အာသဝါ၊ ယိုစီးခြင်း အာသဝေါ
 တရားတို့သည်၊ အတ္တိ၊ ရှိကုန်၏။ ဘိက္ခဝေါ၊ ရဟန်းတို့၊ ဒဿနာပဟာတဗ္ဗာ၊
 သိမြင်သောအားဖြင့်ပယ်အပ်ကုန်သော၊ အာသဝါ၊ ယိုစီးခြင်း အာသဝေါ
 တရားတို့သည်။ ကတမေစ၊ အဘယ်သည်တို့နည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊
 ဣဓ၊ ဤလောက၌၊ အသုတဝါ၊ အကြားအမြင်မရှိသော၊ အရိယာနံ၊ တရား
 အစရှိသောမြတ်သောအရိယာပုဂ္ဂိုလ်တို့ကို၊ အဒဿာပိ၊ ပညာမျက်စိဖြင့်
 မမြင်သော၊ အရိယဓမ္မဿ၊ အရိယမဂ်၏ အပင်းအသင်းဖြစ်သော ဗောဓိ
 ပက္ခိယတရားအပေါင်း၌၊ အကောပိဒေါ၊ မလိပ်မာသော၊ အရိယဓမ္မေ၊ အရိ
 ယမဂ်၏ အပင်းအသင်းဖြစ်သော၊ ဗောဓိပက္ခိယတရား အပေါင်း၌၊ အဝိနိ
 တော၊ နှစ်ပါးသောဆုံးမခြင်း ဝိနယကင်းသော၊ သပ္ပုရိသာနံ၊ တရားအစရှိ
 သောသူတော်ကောင်းတို့ကို၊ အဒဿာပိ၊ ပညာမျက်စိဖြင့်မမြင်သော၊ သပ္ပု
 ရိသဓမ္မဿ၊ တရားအစရှိသော သူတော်ကောင်းတို့၏ ထရားအပေါင်း၌၊
 အကောပိဒေါ၊ မလိပ်မာသော၊ သပ္ပုရိသဓမ္မေ၊ တရားအစရှိသော သူတော်
 ကောင်းတို့၏ထရားအပေါင်း၌၊ အဝိနိတော၊ နှစ်ပါးသောဆုံး မခြင်းဝိနယ
 ကင်းသော၊ ပုဏ္ဏနော၊ ပုဏ္ဏဇဉ်ပုဂ္ဂိုလ်သည်၊ မနသိကရဏီယေ၊ နှလုံး
 သွင်းအပ်ကုန်သော၊ ဓမ္မေ၊ တရားတို့ကို၊ နပ္ပဇာနာတိ၊ မသိ၊ အမနသိကရဏီ
 ယေ၊ နှလုံးမသွင်း အပ်ကုန်သော၊ ဓမ္မေ၊ တရားတို့ကို၊ နပ္ပဇာနာတိ၊ မသိ၊
 သောပုဏ္ဏနော၊ ထိုပုဏ္ဏဇဉ်ပုဂ္ဂိုလ်သည်၊ မနသိကရဏီယေ၊ နှလုံးသွင်း
 အပ်ကုန်သော၊ ဓမ္မေ၊ တရားတို့ကို၊ အပ္ပဇာနန္တော၊ မသိသည်ဖြစ်၍၊ အမနသိ
 ကရဏီယေ၊ နှလုံးမသွင်းအပ်ကုန်သော၊ ဓမ္မေ၊ တရားတို့ကို၊ အပ္ပဇာနန္တော၊
 မသိသည်ဖြစ်၍၊ ယေဓမ္မာ၊ အကြင် တရားတို့ကို၊ နမနသိကရဏီယာ၊ နှလုံး
 မသွင်းအပ်ကုန်၊ တေဓမ္မေ၊ ထိုတရားတို့ကို၊ မနသိကရောတိ၊ နှလုံး သွင်း၏၊
 ယေဓမ္မာ၊ အကြင်တရားတို့ကို၊ မနသိ ကရဏီယာ၊ နှလုံးသွင်းအပ်ကုန်၏၊
 တေဓမ္မေ၊ ထိုတရားတို့ကို၊ နမနသိကရောတိ၊ နှလုံးမသွင်းဘိက္ခဝေ၊ ရဟန်း
 တို့၊ ယေဓမ္မေ၊ အကြင်တရားတို့ကို၊ မနသိကရောတိ၊ နှလုံးသွင်း၏၊ နမနသိ
 ကရဏီယာ၊ နှလုံးမသွင်း အပ်ကုန်သော၊ တေဓမ္မာ၊ ထိုတရား တို့သည်၊
 ကတမေစ၊ အဘယ်သည်တို့နည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ယေဓမ္မေ၊ အကြင်
 တရားတို့ကို၊ မနသိကရောတော၊ နှလုံးသွင်းသော၊ အဿ၊ ထိုပုဏ္ဏဇဉ်
 ပုဂ္ဂိုလ်အား၊ အနုပ္ပဇ္ဇော၊ မဖြစ်သေးသော၊ ကာမာသဝေါဝါ၊ ကာမာသဝ

သည်လည်း၊ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ဥပ္ပဇ္ဇော၊ ဖြစ်ပြီးသော။ ကာမာသဝေါဝါ၊ ကာမာသဝသည်လည်း၊ ပဝစတိ၊ ပွားများ၏။ အနုပ္ပဇ္ဇော၊ မဖြစ်သေးသော။ ဘဝါသဝေါဝါ၊ ဘဝါသဝသည်လည်း၊ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ဥပ္ပဇ္ဇော၊ ဖြစ်ပြီးသော။ ဘဝါသဝေါဝါ၊ ဘဝါသဝသည်လည်း၊ ပဝစတိ၊ ပွားများ၏။ အနုပ္ပဇ္ဇော၊ မဖြစ်သေးသော။ အဝိဇ္ဇာသဝေါဝါ၊ အဝိဇ္ဇာသဝသည်လည်း၊ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ဥပ္ပဇ္ဇော၊ ဖြစ်ပြီးသော။ အဝိဇ္ဇာသဝေါဝါ၊ အဝိဇ္ဇာသဝသည်လည်း၊ ဖဝစတိ၊ ပွားများ၏။ ယေဓမ္မေ၊ အကြင်တရားတို့ကို၊ မနုယိကရောတိ၊ နှလုံးသွင်း၏။ နမနုယိကရဏိယာ၊ နှလုံးမသွင်း အပ်ကုန်သော။ ထေဓမ္မာ၊ ထိုတရားတို့သည်။ ဣမေ၊ ဤသည်တို့သည်။ ဘိက္ခဝေ၊ ရဟန်းတို့။ ယေဓမ္မေ၊ အကြင်တရားတို့ကို၊ နမနုယိကရောတိ၊ နှလုံးမသွင်း။ မနုယိကရဏိယာ၊ နှလုံးသွင်းအပ်ကုန်သော။ ထေဓမ္မာ၊ ထိုတရားတို့သည်။ ကတဗေစ၊ အဘယ်သည်တို့နည်း။ ဘိက္ခဝေ၊ ရဟန်းတို့။ ယေဓမ္မေ၊ အကြင်တရားတို့ကို၊ မနုယိကရောတေ၊ နှလုံးသွင်းသော။ အသာ၊ ထိုပုထုဇဉ်ပုဂ္ဂိုလ်အား။ အနုပ္ပဇ္ဇော၊ မဖြစ်သေးသော။ ကာမာသဝေါဝါ၊ ကာမာသဝသည်လည်း၊ နုပ္ပဇ္ဇတိ၊ မဖြစ်။ ဥပ္ပဇ္ဇော၊ ဖြစ်ပြီးသော။ ကာမာသဝေါဝါ၊ ကာမာသဝ ကိုလည်း၊ ပဟိယုတိ၊ ပယ်အပ်၏။ အနုပ္ပဇ္ဇော၊ မဖြစ်သေးသော။ ဘဝါသဝေါဝါ၊ ဘဝါသဝသည်လည်း၊ နုပ္ပဇ္ဇတိ၊ မဖြစ်။ ဥပ္ပဇ္ဇော၊ ဖြစ်ပြီးသော။ ဘဝါသဝေါဝါ၊ ဘဝါသဝကိုလည်း၊ ပဟိယုတိ၊ ပယ်အပ်၏။ အနုပ္ပဇ္ဇော၊ မဖြစ်သေးသော။ အဝိဇ္ဇာသဝေါဝါ၊ အဝိဇ္ဇာသဝ သည်လည်း၊ နုပ္ပဇ္ဇတိ၊ မဖြစ်။ ဥပ္ပဇ္ဇော၊ ဖြစ်ပြီးသော။ အဝိဇ္ဇာသဝေါဝါ၊ အဝိဇ္ဇာသဝ ကိုလည်း၊ ပဟိယုတိ၊ ပယ်အပ်၏။ ယေဓမ္မေ၊ အကြင်တရားတို့ကို၊ နမနုယိကရောတိ၊ နှလုံးမသွင်း။ မနုယိကရဏိယာ၊ နှလုံးသွင်းအပ်ကုန်သော။ ထေဓမ္မာ၊ ထိုတရား တို့သည်။ ဣမေ၊ ဤသည် တို့သည်။ ဘိက္ခဝေ၊ ထိုပုထုဇဉ် ပုဂ္ဂိုလ်အား။ အမနုယိကရဏိယာနံ၊ နှလုံးမသွင်း အပ်ကုန်သော။ ဓမ္မာနံ၊ တရားတို့ကို၊ မနုယိကာရာ၊ နှလုံးသွင်းခြင်းကြောင့်။ မနုယိကရဏိယာနံ၊ နှလုံးသွင်းအပ်ကုန်သော။ ဓမ္မာနံ၊ တရားတို့ကို၊ အမနုယိ ကာရာ၊ နှလုံး မသွင်းခြင်းကြောင့်။ အနုပ္ပဇ္ဇော၊ မဖြစ်ကုန်သေးသော။ အာသဝါစေဝ၊ ယိုစီးခြင်း အာသဝေါတရားတို့သည်လည်း၊ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏။ ဥပ္ပဇ္ဇော၊ ဖြစ်ကုန်ပြီးသော။ အာသဝါစ၊ ယိုစီးခြင်း အာသဝေါတရား တို့သည်လည်း။ ပဝစန္တိ၊ ပွားများကုန်၏။ ဘိက္ခဝေ၊ ထိုပုထုဇဉ် နှလုံးသွင်း ပုဂ္ဂိုလ်သည်။ အဟံ၊ ငါသည်။ အတိတမဒ္ဓါနံ၊ လွန်လေပြီးသောအခါကာလ၌၊ အဟောထိ နုခေါ၊ ဖြစ်ဘူးပြီး

လော၊ အတိတမဒ္ဓါနံ၊ လွန်ထေပြီးသောအခါကာလ၌၊ နုခေါအဟောသိ၊
 မဖြစ်ဘူးသေးသလော၊ အတိတမဒ္ဓါနံ၊ လွန်ထေပြီးသောအခါကာလ၌၊ ကိံ၊
 အဘယ်သို့၊ အဟောသိနုခေါ၊ ဖြစ်ဘူးသနည်း၊ ကထံ၊ အဘယ်သို့လျှင်၊
 အတိတမဒ္ဓါနံ၊ လွန်ထေပြီးသောအခါကာလ၌၊ အဟောသိနုခေါ၊ ဖြစ်ဘူး
 သနည်း၊ အဟံ၊ ငါသည်၊ အတိတမဒ္ဓါနံ၊ လွန်ထေပြီးသောအခါကာလ၌၊ ကိံ၊
 အဘယ်သို့၊ ဟုတွာ၊ ဖြစ်ပြီး၍၊ ကိံ၊ အဘယ်သို့၊ အဟောသိနုခေါ၊ ဖြစ်ဘူး
 သနည်း၊ အဟံ၊ ငါသည်၊ အနာဂတမဒ္ဓါနံ၊ နောင်လာလတ္တံ့ သောအခါကာလ
 ၌၊ ဘဝိဿာမိနုခေါ၊ ဖြစ်ရအံ့လော၊ အနာဂတမဒ္ဓါနံ၊ နောင်လာလတ္တံ့ သော
 အခါကာလ၌၊ နုခေါဘဝိဿာမိ၊ မဖြစ်ရအံ့လော၊ အနာဂတမဒ္ဓါနံ၊ နောင်
 လာလတ္တံ့ သောအခါကာလ၌၊ ကိံ၊ အဘယ်သို့၊ ဘဝိဿာမိနုခေါ၊ ဖြစ်လတ္တံ့
 နည်း၊ အနာဂတမဒ္ဓါနံ၊ နောင်လာလတ္တံ့ သောအခါကာလ၌၊ ကထံ၊ အဘယ်
 သို့လျှင်၊ ဘဝိဿာမိနုခေါ၊ ဖြစ်လတ္တံ့ နည်း၊ အဟံ၊ ငါသည်၊ အနာဂတမဒ္ဓါနံ၊
 နောင်လာလတ္တံ့ သောအခါကာလ၌၊ ကိံ၊ အဘယ်သို့၊ ဟုတွာ၊ ဖြစ်ပြီး၍၊
 ကိံ၊ အဘယ်သို့၊ ဘဝိဿာမိနုခေါ၊ ဖြစ်ရအံ့နည်း၊ ဧတရဟိဝါပစ္စုန္နမဒ္ဓါနံ၊
 ယခုပစ္စုပ္ပန်အခါကာလ၌လည်း၊ အတ္တတ္တံ၊ မိမိခန္ဓာတို့၌၊ ကထံကထံ၊ သို့လော
 သို့လောဟုတွေးတောခြင်းရှိသည်၊ ဟောတိ၊ ဖြစ်၏၊ အဟံ၊ ငါသည်၊ အတ္ထိ
 နုခေါ၊ ဖြစ်ခဲ့လော၊ နောနုခေါအတ္ထိ၊ ဖြစ်ခဲ့မဟုတ်လော၊ ကိံ၊ အဘယ်သို့၊
 အတ္ထိနုခေါ၊ ဖြစ်သနည်း၊ ကထံ၊ အဘယ်သို့သောသဏ္ဍာန်ဖြင့်၊ အတ္ထိနုခေါ၊
 ဖြစ်သနည်း၊ အဟံသက္ကော၊ ဤသတ္တဝါသည်၊ ကုတော၊ အဘယ်ဘဝမှ၊
 အာဂတော၊ လာခဲ့လေသနည်း၊ သော၊ ထိုသတ္တဝါသည်၊ ကုဟိံ၊ အဘယ်
 ဘဝသို့၊ ဝါမိ၊ လားအံ့သည်၊ ဘဝိဿတိနုခေါ၊ ဖြစ်လတ္တံ့ နည်း၊ ဣတိဧဝံ၊
 ဤသို့၊ အယောနိသော၊ မသင့်သော အားဖြင့်၊ မနုယိ ကရောတိ၊ နှလုံး
 သွင်း၏၊ ဧဝံ၊ ဤဆိုအပ်ခဲ့ပြီးသော နည်းဖြင့်၊ အယောနိသော၊ မသင့်သော
 အားဖြင့်၊ မနုယိကရောတော၊ နှလုံးသွင်းသော၊ တဿ၊ ထိုပုထုဇဉ်ပုဂ္ဂိုလ်
 အား၊ ဆန္ဒံ၊ ခြောက်ပါးကုန်သော၊ ဒိဗ္ဗိနံ၊ ဒိဗ္ဗိတို့တွင်၊ အညတရာ၊ တပါးပါး
 သော၊ ဒိဗ္ဗိ၊ အယူဒိဗ္ဗိသည်၊ ဥပ္ပဇ္ဇတိ၊ ဖြစ်၏၊ မေ၊ ငါ့အား၊ အတ္တာ၊ ကိုယ်သည်၊
 အတ္ထိရှိ၏၊ ဣတိဝါ၊ ဤသို့မူလည်း၊ အဿ၊ ထိုမသင့်သောအားဖြင့်၊ နှလုံးသွင်း
 သောသူအား၊ သစ္စတော၊ ဟုတ်မှန်သောအားဖြင့်၊ ထေတတော၊ မြဲမြံသော
 အားဖြင့်၊ ဒိဗ္ဗိ မြဲ၏ဟုအယူရှိခြင်းသဿတဒိဗ္ဗိသည်၊ ဥပ္ပဇ္ဇတိ၊ ဖြစ်၏၊ မေ၊
 ငါ့အား၊ အတ္တာ၊ ကိုယ်သည်၊ နတ္ထိ၊ မရှိ၊ ဣတိဝါ၊ ဤသို့မူလည်း၊ အဿ၊ ထို
 မသင့်သောအားဖြင့်၊ နှလုံးသွင်းသောသူအား၊ သစ္စတော၊ ဟုတ်မှန်သောအား

ဖြင့်၊ ထေတထော၊ မြဲမြံသောအားဖြင့်၊ ဒိဋ္ဌိ၊ ပြတ်၏ဟု အယူရှိခြင်း ဥပေက္ခ ဒိဋ္ဌိ
 သည်၊ ဥပဇ္ဇတိ၊ ဖြစ်၏၊ အတ္တနာဝ၊ သညာက္ခန္ဓာဟူသော အတ္တသည်သာလျှင်
 မေ၊ ငါ၏၊ အတ္တာနံ၊ သညာက္ခန္ဓာမှ ကြွင်းသော ခန္ဓာဟူသော အတ္တကို၊ သဇ္ဇာ
 နာမိ၊ ကောင်းစွာသိ၏၊ ဣတိဝါ၊ ဤသို့မူလည်း၊ အဿ၊ ထိုမသင့်သောအား
 ဖြင့်နှလုံးသွင်းသောသူအား၊ သစ္စတော၊ ဟုတ်မှန်သောအားဖြင့်၊ ထေတထော
 မြဲမြံသောအားဖြင့်၊ ဒိဋ္ဌိ၊ ဒိဋ္ဌိသည်၊ ဥပဇ္ဇတိ၊ ဖြစ်၏၊ အတ္တနာဝ၊ သညာက္ခန္ဓာ
 ဟူသော အတ္တသည်သာလျှင်၊ မေ၊ ငါ၏၊ အနတ္တာနံ၊ ကြွင်းသောလေးပါးသော
 ခန္ဓာဟူသော အနတ္တကို၊ သဇ္ဇာနာမိ၊ ကောင်းစွာသိ၏၊ ဣတိဝါ၊ ဤသို့မူလည်း
 အဿ၊ ထိုမသင့်သောအားဖြင့်နှလုံးသွင်းသောသူအား၊ သစ္စတော၊ ဟုတ်မှန်
 သောအားဖြင့်၊ ထေတထော၊ မြဲမြံသောအားဖြင့်၊ ဒိဋ္ဌိ၊ အယူဒိဋ္ဌိသည်၊ ဥပဇ္ဇတိ
 ဖြစ်၏၊ အနတ္တနာဝ၊ သညာက္ခန္ဓာဟူသော အနတ္တသည်သာလျှင်၊ မေ၊ ငါ၏၊
 အတ္တာနံ၊ ကြွင်းသော လေးပါးသော ခန္ဓာဟူသော အတ္တကို၊ သဇ္ဇာနာမိ၊
 ကောင်းစွာသိ၏၊ ဣတိဝါ၊ ဤသို့မူလည်း၊ အဿ၊ ထိုမသင့်သောအားဖြင့်
 နှလုံးသွင်းသောသူအား၊ သစ္စတော၊ ဟုတ်မှန်သောအားဖြင့်၊ ထေတထော၊
 မြဲမြံသောအားဖြင့်၊ ဒိဋ္ဌိ၊ ဒိဋ္ဌိသည်၊ ဥပဇ္ဇတိ၊ ဖြစ်၏၊ အထဓါပန၊ ထိုမှတစ်ပါး
 ထည်း၊ အဿ၊ ထိုမသင့်သောအားဖြင့်နှလုံးသွင်းသောသူအား၊ ဝေံဒိဋ္ဌိ၊ ဤသို့
 သော အယူရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ကိံဟောတိ၊ အဘယ်သို့ဖြစ်သနည်း၊
 မေ၊ ငါ၏၊ သောအယံအတ္တာ၊ ထိုကိုယ်သည်၊ ဝဒေါ၊ စိရင်ထတ်သည်ဖြစ်၍၊
 ဝေဒေယျော၊ သိထတ်ခံစားတတ်၏၊ ကိံဝေဒေသိ၊ အဘယ်သို့သိထတ်ခံစား
 ထတ် သနည်း၊ ထဏှထဏှ၊ ထိုထို အာရုံတို့၌၊ ကဿ၊ ဟောပါပကောနံ၊
 ကောင်းမှုမကောင်းမှုဖြစ်ကုန်သော၊ ကမ္မာနံ၊ ကံတို့၏၊ ဝိပါကံ၊ အကျိုးကို၊
 ပဗ္ဗိသံဝေဒေတိ၊ ခံစား၏၊ မေ၊ ငါ၏၊ သောခေါပနအယံအတ္တာ၊ ထိုကိုယ်
 သည်သာလျှင်၊ နိဗ္ဗော၊ ဥပါဒဘင်္ဂကင်း၏၊ ရဂေါ၊ မြဲမြံ၏၊ သဿ၊ တော၊ အခါ
 ခပ်ဆိမ်းရှိ၏၊ အဝိဝရိတာမဝေဗ္ဗော၊ ဘောက်ပြန်ခြင်းသဘောမရှိ၊ သဿတိ
 သံ၊ မြေကြီးမြင့်မိုရ်လနေတို့နှင့်တူ၏၊ တထေဝ၊ ထိုမြေကြီးမြင့်မိုရ်လနေ
 တို့ကဲ့သို့၊ ဋ္ဌဿတိ၊ ထည်၏၊ ဣတိ၊ ဤသို့၊ ဝေံဒိဋ္ဌိ၊ ဤသို့သော အယူရှိသည်၊
 ဟောတိ၊ ဖြစ်၏၊ သိက္ခဝေ၊ ရဟန်းတို့၊ ဣဒံဒဿနံ၊ ဤမှားသော အမြင်ကို၊
 ဒိဋ္ဌိဂတံ၊ ဘောက်ပြန်သော အယူရှိခြင်း မိစ္ဆာဒိဋ္ဌိဟူ၍၊ ဒိဋ္ဌိဂဟ၏၊ ဒိဋ္ဌိထည်း
 ဟူသောချုပ်ဟူ၍၊ ဒိဋ္ဌိကန္တာရံ၊ ခရီးခဲနှင့်တူသော ဒိဋ္ဌိဟူ၍၊ ဒိဋ္ဌိဝိသကံ၊ ဒိဋ္ဌိ
 သာလျှင်ဖြစ်သော ပြောင့်ဟူ၍၊ ဒိဋ္ဌိဝိပုဗ္ဗိတံ၊ ဘောက်ပြန်တိုက်ထင်သော အယူ
 ဟူ၍၊ ဒိဋ္ဌိသံယောဇနံ၊ ဒိဋ္ဌိသံယောဇဉ်ဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏၊ တိက္ခဝေ၊

၂-သဗ္ဗာသဝသုတ်။

ရဟန်းတို့၊ ဒိဋ္ဌိသံယောဇနသံယုတ္တော။ ဒိဋ္ဌိသံယောဇဉ်နှင့် ယှဉ်သော၊
 အဿုဘဝါ။ အကြားအမြင်မရှိသော၊ ဝုဇ္ဇနော။ ဝုဇ္ဇဇဉ်သည်၊ ဇာတိယာ
 ပဋိသန္ဓေမှလည်းကောင်း၊ ဇရာယ၊ ဒဒိုခြင်းမှလည်းကောင်း၊ မရဏောန၊
 သေခြင်းမှလည်းကောင်း၊ သောကေဟိ၊ စိုးရိမ်ခြင်းတို့မှလည်းကောင်း၊
 ပရိဒေဝေဟိ၊ ဝိုင်းကြွေးခြင်းတို့မှလည်းကောင်း၊ ဒုက္ခေဟိ၊ ဆင်းရဲခြင်းတို့မှ
 လည်းကောင်း၊ ဒေါမနုဿေဟိ၊ နှလုံးမသာယာခြင်းတို့မှလည်းကောင်း၊
 ဥပါယာသေဟိ၊ ပင်ပန်းခြင်းတို့မှ လည်းကောင်း၊ နပရိရုစ္စတိ၊ မလွတ်၊
 ဒုက္ခသွား၊ ဆင်းရဲအပေါင်းမှ၊ နပရိရုစ္စတိ၊ မလွတ်၊ ဣတိ၊ ဤသို့၊ အဟံ၊
 ငါ့ဘုရားသည်၊ ဝဒါမိ၊ ဟောတော်မူ၏။ ဤကွဉ်ဝေ၊ ရဟန်းတို့ခေါ်စင်စစ်၊
 သုတဝါ၊ အကြားအမြင်ရှိသော၊ အရိယာနံ၊ ဘုရားအစရှိသောမြတ်သော
 အရိယာပုဂ္ဂိုလ်တို့ကို၊ ဒဿာပိ၊ ပညာမျက်စိဖြင့်မြင်သော၊ အရိယဓမ္မဿ၊
 အရိယမဂ်၏ အပင်းအသင်း ဖြစ်သော ဗောဓိပက္ခိယ တရားအပေါင်း၌၊
 ကောဝိဒေါ၊ လိပ်မာသော၊ အရိယဓမ္မေ၊ အရိယမဂ်၏အပင်းအသင်းဖြစ်
 သော ဗောဓိပက္ခိယတရားအပေါင်း၌၊ သုဝိနိတော၊ ကောင်းစွာဆုံးမအပ်
 သောနှစ်ပါးသောဝိနယရှိသော၊ သပ္ပုရိသာနံ၊ ဘုရားအစရှိသောသူထော်
 ကောင်းတို့ကို၊ ဒဿာပိ၊ ပညာမျက်စိဖြင့်မြင်သော၊ သပ္ပုရိသဓမ္မဿ၊
 သူထော်ကောင်းတို့၏တရား၌၊ ကောဝိဒေါ၊ လိပ်မာသော၊ သပ္ပုရိသဓမ္မေ၊
 သူထော်ကောင်းတို့၏တရား၌၊ သုဝိနိတော၊ ကောင်းစွာဆုံးမအပ်သောနှစ်
 ပါးသောဝိနယရှိသော၊ အရိယသာဝကော၊ ဘုရားတပည့်သားသည်၊ မနုယိ
 ကရဏီယေ၊ နှလုံးသွင်းအပ်ကုန်သော၊ ဓမ္မေ၊ တရားတို့ကို၊ ပဇာနာတိ၊
 အပြားအားဖြင့်ထိ၏၊ အမနုယိကရဏီယေ၊ နှလုံးမသွင်းအပ် ကုန်သော၊
 ဓမ္မေ၊ တရားတို့ကို၊ ပဇာနာတိ၊ အပြားအားဖြင့်ထိ၏၊ သောအရိယသာဝ
 ကော၊ ထိုဘုရားတပည့်သားသည်၊ မနုယိကရဏီယေ၊ နှလုံးသွင်းအပ်ကုန်
 သော၊ ဓမ္မေ၊ တရားတို့ကို၊ ပဇာနန္တော၊ အပြားအားဖြင့်ထိသည်ဖြစ်၍၊
 အမနုယိကရဏီယေ၊ နှလုံးမသွင်းအပ်ကုန်သော၊ ဓမ္မေ၊ တရားတို့ကို၊ ပဇာ
 နန္တော၊ အပြားအားဖြင့်ထိသည်ဖြစ်၍၊ ယေဓမ္မာ၊ အကြင်တရားတို့ကို၊ နမနု
 ယိကရဏီယာ၊ နှလုံးမသွင်းအပ်ကုန်၊ တေဓမ္မေ၊ ထိုတရားတို့ကို၊ နမနုယိ
 ကရောတိ၊ နှလုံးမသွင်း၊ ယေဓမ္မာ၊ အကြင်တရားတို့ကို၊ မနုယိကရဏီယာ၊
 နှလုံးသွင်းအပ်ကုန်၏၊ တေဓမ္မေ၊ ထိုတရားတို့ကို၊ မနုယိကရောတိ၊ နှလုံး
 သွင်း၍ ဤကွဉ်ဝေ၊ ရဟန်းတို့၊ ယေဓမ္မေ၊ အကြင်တရားတို့ကို၊ နမနုယိကရော
 တိ၊ နှလုံးမသွင်း၊ နမနုယိကရဏီယာ၊ နှလုံးမသွင်းအပ်ကုန်၊ တေဓမ္မာ။

ထိုတရားတို့သည်။ ကံတမေစ၊ အဘယ်သည်တို့နည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ယေဝဓမ္မေ၊ အကြင်တရားတို့ကို၊ မနုဿိကရောတော၊ နှလုံးသွင်းသော၊ အဿ၊ ထိုဘုရားတပည့်သားအား၊ အနုပ္ပန္နော၊ မဖြစ်သေးသော၊ ကာမာသဂေါဝါ၊ ကာမာသဝသည်လည်း၊ ဥပ္ပဇ္ဇတိ၊ ဖြစ်၏၊ ဥပ္ပန္နော၊ ဖြစ်ပြီးသော၊ ကာမာသဂေါဝါ၊ ကာမာသဝသည်လည်း၊ ပဝဗ္ဗတိ၊ ပွားများ၏၊ အနုပ္ပန္နော၊ မဖြစ်သေးသော၊ ဘဝါသဂေါဝါ၊ ဘဝါသဝသည်လည်း၊ ဥပ္ပဇ္ဇတိ၊ ဖြစ်၏၊ ဥပ္ပန္နော၊ ဖြစ်ပြီးသော၊ ဘဝါသဂေါဝါ၊ ဘဝါသဝသည်လည်း၊ ပဝဗ္ဗတိ၊ ပွားများ၏၊ အနုပ္ပန္နော၊ မဖြစ်သေးသော၊ အဝိဇ္ဇာသဂေါဝါ၊ အဝိဇ္ဇာသဝသည်လည်း၊ ဥပ္ပဇ္ဇတိ၊ ဖြစ်၏၊ ဥပ္ပန္နော၊ ဖြစ်ပြီးသော၊ အဝိဇ္ဇာသဂေါဝါ၊ အဝိဇ္ဇာသဝသည်လည်း၊ ပဝဗ္ဗတိ၊ ပွားများ၏၊ ယေဝဓမ္မေ၊ အကြင်တရားတို့ကို၊ နမနုဿိကရောတိ၊ နှလုံးမသွင်း၊ နမနုဿိကရဏီယာ၊ နှလုံးမသွင်းအပ်ကုန်သော၊ တေဝဓမ္မာ၊ ထိုတရားတို့သည်၊ ဣမေ၊ ဤသည်တို့တည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ယေဝဓမ္မေ၊ အကြင်တရားတို့ကို၊ မနုဿိကရောတိ၊ နှလုံးသွင်း၏၊ မနုဿိကရဏီယာ၊ နှလုံးသွင်းအပ်ကုန်သော၊ တေဝဓမ္မာ၊ ထိုတရားတို့သည်၊ ကတမေစ၊ အဘယ်သည်တို့နည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ယေဝဓမ္မေ၊ အကြင်တရားတို့ကို၊ မနုဿိကရောတော၊ နှလုံးသွင်းသော၊ အဿ၊ ထိုဘုရားတပည့်သားအား၊ အနုပ္ပန္နော၊ မဖြစ်သေးသော၊ ကာမာသဂေါဝါ၊ ကာမာသဝသည်လည်း၊ နုပ္ပဇ္ဇတိ၊ မဖြစ်၊ ဥပ္ပန္နော၊ ဖြစ်ပြီးသော၊ ကာမာသဂေါဝါ၊ ကာမာသဝကိုလည်း၊ ပဟိယျတိ၊ ပယ်အပ်၏၊ အနုပ္ပန္နော၊ မဖြစ်သေးသော၊ ဘဝါသဂေါဝါ၊ ဘဝါသဝသည်လည်း၊ နုပ္ပဇ္ဇတိ၊ မဖြစ်၊ ဥပ္ပန္နော၊ ဖြစ်ပြီးသော၊ ဘဝါသဂေါဝါ၊ ဘဝါသဝကိုလည်း၊ ပဟိယျတိ၊ ပယ်အပ်၏၊ အနုပ္ပန္နော၊ မဖြစ်သေးသော၊ အဝိဇ္ဇာသဂေါဝါ၊ အဝိဇ္ဇာသဝသည်လည်း၊ နုပ္ပဇ္ဇတိ၊ မဖြစ်၊ ဥပ္ပန္နော၊ ဖြစ်ပြီးသော၊ အဝိဇ္ဇာသဂေါဝါ၊ အဝိဇ္ဇာသဝကိုလည်း၊ ပဟိယျတိ၊ ပယ်အပ်၏၊ ယေဝဓမ္မေ၊ အကြင်တရားတို့ကို၊ မနုဿိကရောတိ၊ နှလုံးသွင်း၏၊ မနုဿိကရဏီယာ၊ နှလုံးသွင်းအပ်ကုန်သော၊ တေဝဓမ္မာ၊ ထိုတရားတို့သည်၊ ဣမေ၊ ဤသည်တို့တည်း၊ အမနုဿိကရဏီယာနံ၊ နှလုံးမသွင်းအပ်ကုန်သော၊ ဓမ္မာနံ၊ တရားတို့ကို၊ အမနုဿိကာရာ၊ နှလုံးမသွင်းခြင်းကြောင့်၊ မနုဿိကရဏီယာနံ၊ နှလုံးသွင်းအပ်ကုန်သော၊ ဓမ္မာနံ၊ တရားတို့ကို၊ မနုဿိကာရာ၊ နှလုံးသွင်းခြင်းကြောင့်၊ အနုပ္ပန္နော၊ မဖြစ်ကုန်သေးသော၊ အာသဝါစေဝ၊ ယိုစီးခြင်းအာသဝါစတရားတို့သည်လည်း၊ နုပ္ပဇ္ဇန္တိ၊ မဖြစ်ကုန်၊ ဥပ္ပန္နော၊ ဖြစ်ကုန်ပြီးသော၊ အာသဝါစ၊ ယိုစီးခြင်းအာသဝါစတရားတို့ကိုလည်း၊ ပဟိယျန္တိ၊

ပယ်အပ်ကုန်၏။ သော၊ ထိုထုရားတပည့်သားသည်။ ဣဒံ၊ ဤထပ်မက်မေ
 ခြင်းတဏှာကြည့်သော တေဘူမကတရားအပေါင်းသည်။ ဒုက္ခံ၊ ဒုက္ခသံစွာ
 မည်၏။ ဣတိ၊ ဤသို့။ ယောနိသော၊ အသင့်အားဖြင့်။ မနသိကရေတိ၊ နှလုံး
 သွင်း၏။ အယံ၊ ဤထပ်မက်မေခြင်းတဏှာသည်။ ဒုက္ခသရဒယသစွာမည်၏။ ဣတိ၊ ဤသို့။ ယောနိသော၊
 အသင့်အားဖြင့်။ မနသိကရေတိ၊ နှလုံးသွင်း၏။ အယံ၊ ဤငြင်းခြင်းနိဗ္ဗာန်
 သည်။ ဒုက္ခံ၊ ဒုက္ခရောဝေ၊ ဆင်းရဲ၏ချုပ်ရာနိရောဓသစွာမည်၏။ ဣတိ၊ ဤသို့။
 ယောနိသော၊ အသင့်အားဖြင့်။ မနသိကရေတိ၊ နှလုံးသွင်း၏။ အယံ၊ ဤမဂ္ဂင်
 ရှစ်ပါးသည်။ ဒုက္ခံ၊ ဒုက္ခရောဝေ၊ မိနိပ္ပဒိပဒါ၊ ဆင်းရဲ၏ချုပ်ရာငြင်းခြင်းနိဗ္ဗာန်သို့
 ရောက်ကြောင်းအကျင့်ဖြစ်သောမဂ္ဂသစွာမည်၏။ ဣတိ၊ ဤသို့။ ယောနိသော
 အသင့်အားဖြင့်။ မနသိကရေတိ၊ နှလုံးသွင်း၏။ ဝေံ၊ ဤသို့။ ယောနိသော၊
 အသင့်အားဖြင့်။ မနသိကရေတော၊ နှလုံးသွင်းသော၊ တဿ၊ ထိုအရိယာ
 သာဝကသည်။ သက္ကာယဒိဗ္ဗိ၊ ထင်ရှားရှိသောခန္ဓာငါးပါးဟူသော သက္ကာ
 ယဒ္ဓိဖြစ်သောအယူဟူသောသက္ကာယဒိဗ္ဗိသည်ကောင်း။ ဝိဝိကိတ္တာ၊ သို့ထော
 သို့လောဟုထွေးတောယုံမှားခြင်းဝိဝိကိတ္တာသည်ကောင်း။ သီလဗ္ဗတပရာ
 မာသော၊ နွားမွေးစသည်တို့၏အလေ့အကျင့်ကိုမှားသောအားဖြင့် သုံးသပ်
 ခြင်းသီလဗ္ဗတပရာမာသသည်ကောင်း။ ဣတိ၊ ဤသို့။ တိဏိ၊ သုံးပါးကုန်
 သော၊ သံယောဇနာနိ။ သံယောဇဉ်တို့ကို။ ပဟိယုန္တိ။ ပယ်အပ်ကုန်၏။
 ဘိက္ခဝေ၊ ရဟန်းတို့။ ဣမေဓမ္မာ၊ ဤသုံးပါး ကုန်သော သံယောဇဉ်တရား
 တို့ကို။ ဒဿနာပဟာတဗ္ဗာ၊ မြင်သောအားဖြင့် ပယ်အပ်ကုန်သော၊ အာသ
 ဝါ၊ ယိုစီးခြင်းအာသဝေါတရားတို့ဟူ၍၊ ဝုစ္စန္တိ။ ဆိုအပ်ကုန်၏။ ဘိက္ခဝေ
 ရဟန်းတို့။ သံဝရာ ပဟာတဗ္ဗာ၊ စောင့်ရှောက်ခြင်းဖြင့် ပယ်အပ်ကုန်
 သော၊ အာသဝါ၊ ယိုစီးခြင်း အာသဝေါ တရားတို့သည်။ ကထမေစ၊
 အာဟယ်သည်တို့နည်း။ ဘိက္ခဝေ၊ ရဟန်းတို့။ ဣဿာသနေ၊ ဤသာသနာ
 တော်၌။ ဘိက္ခု၊ ရဟန်းသည်။ ယောနိသော၊ အသင့်အားဖြင့်။ ပဓိသင်္ခါပဓိ
 သင်္ခါယ၊ ပညာဖြင့်ဆင်ခြင်၍။ စက္ခု၊ မြို့ယသံဝရသံဝတော၊ စက္ခုမြွေကို
 စောင့်ရှောက်ကြောင်း၊ ဝိတ်ကြောင်းဖြစ်သောသတိနှင့် ပြည့်စုံသည်ဖြစ်၍။
 ဝိဟရတိ၊ နေ၏။ ဘိက္ခဝေ၊ ရဟန်းတို့။ ဟိ၊ ထိုစကားသင့်၏။ ယံစက္ခု၊ မြို့ယသံ
 ဝရံ၊ အကြင်စက္ခုမြွေနှင့်စောင့်ရှောက်ခြင်းသတိဟူသော တံခါးရွက်ကို။ အ
 သံရတဿ၊ မပိတ်သည်ဖြစ်၍။ ဝိဟရတော၊ နေသော၊ အဿဘိက္ခု၊ နေ၊ ထို
 ရဟန်းအား၊ အာသဝါ၊ ယိုစီးခြင်း အာသဝေါတရားလေးပါးတို့သည်လည်း

ကောင်း၊ ဝိစာတပရိဇ္ဇာဟာ၊ ပင်ပန်းခြင်းကို ပြုတတ်ကုန်သော ကိလေသာ ဟူသော ပူလောင်ခြင်းတို့ သည်လည်းကောင်း၊ ဥပ္ပဇ္ဇေယျံ ဖြစ်ကုန်ရာ၏။ တံစက္ခုန္တိယသံဝရံ။ ထိုစက္ခုန္တိယသံဝရံစောင့်ရှောက်ခြင်း သတိဟူသော တံခါး ရွက်ကို၊ သံဝရတဿ၊ ဝိတ်သည်ဖြစ်၍၊ ဝိဟရတော။ နေသော၊ အဿ၊ ဘိက္ခု နော။ ထိုရဟန်းအား၊ ဝေဏ္ဍမိနာ ဥပါယေန။ ဤသတိဟူသော အကြောင်းဖြင့် သာလျှင်၊ တေအာသဝါ။ ထိုယိုစိမ်းခြင်း အာသဝေါတရား တို့သည်လည်း ကောင်း၊ တေဝိစာတပရိဇ္ဇာဟာ၊ ထိုပင်ပန်းခြင်းကို ပြုတတ်ကုန်သော ကိလေသာဟူသော ပူလောင်ခြင်းတို့သည် လည်းကောင်း၊ နဟောန္တိ၊ မဖြစ်ကုန်။ ယောနိသော၊ အသင့်အားဖြင့်၊ ပဓိသင်္ခါပဓိသင်္ခါယ။ ပညာဖြင့် ဆင်ခြင်၍၊ သောတိန္တိယသံဝရသံဝရတော။ သောတိန္တိယသံဝရစောင့်ရှောက် ကြောင်းဝိတ်ကြောင်းဖြစ်သော သတိနှင့်ပြည့်စုံသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏။ (လ)။ စာနိန္တိယသံဝရသံဝရတော။ စာနိန္တိယသံဝရစောင့်ရှောက်ကြောင်းဝိတ် ကြောင်းဖြစ်သော သတိနှင့်ပြည့်စုံသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏။ (လ)။ ဇိဝိန္တိ ယသံဝရသံဝရတော။ ဇိဝိန္တိကို စောင့်ရှောက်ကြောင်း ဝိတ်ကြောင်းဖြစ် သော သတိနှင့်ပြည့်စုံသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏။ (လ)။ ကာယိန္တိယသံဝရ သံဝရတော။ ကာယိန္တိကို စောင့်ရှောက်ကြောင်း ဝိတ်ကြောင်း ဖြစ်သော သတိနှင့်ပြည့်စုံသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏။ (လ)။ မနိန္တိယသံဝရသံဝရတော။ မနိန္တိကို စောင့်ရှောက်ကြောင်း ဝိတ်ကြောင်းဖြစ်သော သတိနှင့်ပြည့်စုံ သည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ဟိ၊ ထိုစကားသင့်၏။ ယံမနိန္တိယသံဝရံ။ အကြင်မနိန္တိယသံဝရစောင့်ရှောက်ခြင်း သတိဟူသော တံခါး ရွက်ကို၊ အသံဝရတဿ၊ မဝိတ်သည်ဖြစ်၍၊ ဝိဟရတော။ နေသော၊ အဿ ဘိက္ခုနော။ ထိုရဟန်းအား၊ အာသဝါ၊ ယိုစိမ်းခြင်းအာသဝေါတရားတို့သည် လည်းကောင်း၊ ဝိစာတပရိဇ္ဇာဟာ၊ ပင်ပန်းခြင်းကို ပြုတတ် ကုန်သော ကိလေသာ ဟူသော ပူလောင်ခြင်းတို့သည် လည်းကောင်း၊ ဥပ္ပဇ္ဇေယျံ၊ ဖြစ်ကုန်ရာ၏။ တံမနိန္တိယသံဝရံ၊ ထိုမနိန္တိယသံဝရစောင့်ရှောက်ခြင်းဟူသော တံခါးရွက်ကို၊ သံဝရတဿ၊ ဝိတ်သည်ဖြစ်၍၊ ဝိဟရတော၊ နေသော။ အဿ ဘိက္ခုနော။ ထိုရဟန်းအား၊ ဝေဏ္ဍမိနာ ဥပါယေန။ ဤသတိ ဟူသော အ ကြောင်းဖြင့်သာလျှင်၊ တေအာသဝါ။ ထိုယိုစိမ်းခြင်းအာသဝေါ တရားတို့ သည်လည်းကောင်း၊ တေဝိစာတပရိဇ္ဇာဟာ၊ ထိုပင်ပန်းခြင်းကို ပြုတတ် ကုန်သော ကိလေသာ ဟူသော ပူလောင်ခြင်းတို့သည် လည်းကောင်း၊ နဟောန္တိ၊ မဖြစ်ကုန်။ ဘိက္ခဝေ၊ ရဟန်းတို့၊ ဟိ၊ ထိုစကားသင့်၏။ ယံသံဝရံ။

အကြင်စောင့်ရှောက်ခြင်း ဟူသော တံခါးရွက်ကို၊ အသံဝတဿ၊ မပိတ်
 သည်ဖြစ်၍၊ ဝိဟရတော၊ နေသော၊ အဿ ဘိက္ခုနော၊ ထိုရဟန်းအား၊
 အာသဝါ၊ ယိုစိမ်းခြင်း အာသဝေါတရား တို့သည် ထည်းကောင်း၊ ဝိစာတ
 ပရိစ္ဆာဟာ၊ ပင်ပန်းခြင်းကို ပြုတတ်ကုန်သော ကိလေသာဟူသောပူထောင်
 ခြင်းတို့သည် ထည်းကောင်း၊ ဥပ္ပဇ္ဇေယျံ၊ ဖြစ်ကုန်ရာ၏။ တံသံဝရံ၊ ထိုစောင့်
 ရှောက်ခြင်းဟူသော တံခါးရွက်ကို၊ သံဝတဿ၊ ပိတ်သည်ဖြစ်၍၊ ဝိဟရ
 တော၊ နေသော၊ အဿဘိက္ခုနော၊ ထိုရဟန်းအား၊ ဇဝံဇ္ဇုမိနာဥပါယေန၊
 ဤသတိဟူသော အကြောင်းဖြင့်သာလျှင်၊ တေအာသဝါ၊ ထိုယိုစိမ်းခြင်း
 အာသဝေါတရားတို့သည် ထည်းကောင်း၊ တေဝိစာတ ပရိစ္ဆာဟာ၊ ထို
 ပင်ပန်းခြင်းကိုပြုတတ်ကုန်သော ကိလေသာဟူသောပူထောင်ခြင်းတို့သည်
 ထည်းကောင်း၊ နဟောန္တိ၊ မဖြစ်ကုန်၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဣမေအာ
 သဝါ၊ ဤယိုစိမ်းခြင်း အာသဝေါတရားတို့ကို၊ သံဝရာပဟာတဗ္ဗာ၊ စောင့်
 ရှောက်ခြင်းဖြင့် ပယ်အပ် ကုန်သော၊ အာသဝါ၊ ယိုစိမ်းခြင်း အာသဝေါ
 တရားတို့ဟူ၍၊ ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ပဋိသေဝနာ
 ပဟာတဗ္ဗာ၊ ခြံဝသောအားဖြင့် မယ်အပ်ကုန်သော၊ အာသဝါ၊ ယိုစိမ်းခြင်း
 အာသဝေါတရားတို့သည်၊ ကတမေစ၊ အဘယ်သည်တို့နည်း၊ ဘိက္ခဝေ၊
 ရဟန်းတို့၊ ဣမေအာသနော၊ ဤသံသနာတော်၌၊ ဘိက္ခု၊ ရဟန်းသည်၊ ယောနိ
 သော၊ အသင့်အားဖြင့်၊ ပဋိသင်္ခါပဋိသင်္ခါယ၊ ပညာဖြင့်ဆင်ခြင်၍၊ စိဝရံ၊
 သင်္ကန်းကို၊ ပဋိသေဝတိ၊ ခြံဝသုံးဆောင်၏။ ဘိတဿ၊ အချင်းကို၊ ယဝပဋိ
 စာတာယဇေ၊ ပယ်ပျောက်ရုံငြါသာလျှင်၊ ဥဏှဿ၊ အပူကို၊ ယဝပဋိ
 စာတာယဇေ၊ ပယ်ပျောက်ရုံငြါသာလျှင်၊ ခုံသ မကဝတိ၊ တာပယဇိသ
 ပယဗ္ဗဿာနံ၊ မှက်ခြင်လေနေပူခြွေကင်းသန်းတို့၏အထွေတို့ကို၊ ယဝပဋိ
 စာတာယဇေ၊ ပယ်ပျောက်ရုံငြါသာလျှင်၊ ပဋိသေဝတိ၊ ခြံဝသုံးဆောင်၏။
 ယဝပတိရိကောဝိနပ္ပဋိစ္ဆာဒနတ္ထံဇေ၊ ဟိရိတရားကို ပျက်ဆီးထတ်သော
 အင်္ဂါကြီးငယ်ကိုဖုံးလွှမ်းခြင်း အကျိုးငှါသာလျှင်၊ စိဝရံ၊ သင်္ကန်းကို၊ ပဋိ
 သေဝတိ၊ ခြံဝသုံးဆောင်၏။

ယောနိသော၊ အသင့်အားဖြင့်၊ ပဋိသင်္ခါပဋိသင်္ခါယ၊ ပညာဖြင့် ဆင်ခြင်
 ၍၊ ဝိဏှပါဝံ၊ ဆွမ်းကို၊ ပဋိသေဝတိ၊ ခြံဝသုံးဆောင်၏။ ဒဝါယ၊ ရှာသူသား
 ငယ်တို့ကဲ့သို့ မြူးထူးပျော်ပါး ကစားခြင်းငှါ၊ နေဝပဋိသေဝတိ၊ မခြံဝမသုံး
 ဆောင်၊ မဒါယ၊ လက်ရွှေလက်ပန်းသည်စသည်တို့ကဲ့သို့အားဟူသောမာန်
 ယစ်ခြင်းငှါ၊ နပဋိသေဝတိ၊ မခြံဝမသုံးဆောင်၊ မဏှာနာယ၊ နှုံးတွင်းသူ

ပြည့်တန်ဆာမတို့ကဲ့သို့အရေအဆင်းထုပုတင့်တယ်ခြင်းငှါ၊ နုပဋိသေဝတိ၊ မဖြစ်မသုံးဆောင်၊ ဝိဘူသနာယ၊ ကျမ်းသမားကချေသည် တို့ကဲ့သို့အသားအရေပြည့်ဖြိုးခြင်းငှါ၊ နုပဋိသေဝတိ၊ မဖြစ်မသုံးဆောင်၊ ဣမသကာယံ သာ၊ ဤရူပကာယခန္ဓာကိုယ်၏၊ ယာဝဠိတိယာဇေ၊ တည်ရုံငှါသာလျှင်၊ ယာဝယာပနာယဇေ၊ ဈာတရုံငှါသာလျှင်၊ ယာဝဝိဟိံ သူပရတိယာဇေ၊ ပင်ပန်းခြင်းငြိမ်းရုံငှါသာလျှင်၊ ယာဝဗြဟ္မစရိယာနုဂ္ဂဟာယဇေ၊ သာသနု ဗြဟ္မစရိယမဂ္ဂဗြဟ္မစရိယနှစ်ပါးကို ဗြီး၊ မြှောက်ရုံငှါသာလျှင်၊ ဝိဏ္ဏပါတံ၊ ဆွမ်းကို၊ ပဋိသေဝတိ၊ မှီဝဲသုံးဆောင်၏၊ ဣတိဣမိနာဝိဏ္ဏပါတပဋိသေဝဇနန၊ ဤသို့ဆွမ်းကိုမှီဝဲသဖြင့်၊ ပူရာတံ၊ အဟောင်းဖြစ်သော၊ ဝေဒနုဉ္စ၊ ဆင်းရဲဝေဒနာကိုလည်း၊ ပဋိဟင်္ဂါ၊ မိ၊ ပယ်ပျောက်အံ့၊ နှဝိ၊ အသစ်ဖြစ်သော၊ ဝေဒနုဉ္စ၊ ခြင်းရဲဝေဒနာကိုလည်း၊ နုဥပ္ပါဒေသာမိ၊ မဖြစ်စေအံ့၊ မေမမ၊ ငါ့အား၊ ယတြာစ၊ ဣရိယာပုထ်လေးပါးတို့၏မျှတခြင်းသည် လည်းကောင်း၊ မေ၊ ငါ့အား၊ အနုဉ္စတုာစ၊ အပြစ်မရှိခြင်း သည်လည်းကောင်း၊ ဖာသုဝိဟာဇေ၊ စာချမ်းသာစွာနေခြင်းသည်လည်းကောင်း၊ ဘဝိဿတိ၊ ဖြစ်ထွက်၊ ဣတိ၊ ဤသို့လုံးပြု၍၊ ဝိဏ္ဏပါတံ၊ ဆွမ်းကို၊ ပဋိသေဝတိ၊ မှီဝဲသုံးဆောင်၏။

ယောနိသော၊ အသင့်အားဖြင့်၊ ပဋိသင်္ခါ၊ ပဋိသင်္ခါယ၊ ပညာဖြင့် ဆင်ခြင်၍၊ သေနံသနံ၊ ကျောင်းအိပ်ရာ နေရာကို၊ ပဋိသေဝတိ၊ မှီဝဲသုံးဆောင်၏၊ သိဘဿ၊ အချမ်းကို၊ ယာဝပဋိစာတာယဇေ၊ ပယ်ပျောက်ရုံ ငှါသာလျှင်၊ ဥဏ္ဍဿ၊ အပူကို၊ ယာဝပဋိစာတာယဇေ၊ ပယ်ပျောက်ရုံငှါသာလျှင်၊ ခုံသမကသဝါတာတပသဒိသပသဗ္ဗဿာနံ၊ ငှက်ခြင်ထေနေပူမြှောက်သန်းတို့၏အတွေတို့ကို၊ ယာဝပဋိစာတာယဇေ၊ ပယ်ပျောက်ရုံငှါသာလျှင်၊ သေနာသနံ၊ ကျောင်းအိပ်ရာ နေရာကို၊ ပဋိသေဝတိ၊ မှီဝဲသုံးဆောင်၏၊ ယာဝဥတုပရိသာယဝိနောဒနုပဋိသလ္လာနာရာမတ္တံဇေ၊ ဥတုဘေးရန်ကို ပျော်ကဲခြင်းကိန်းအောင်းမွေ့လျော်ခြင်း အကျိုးငှါသာလျှင်၊ သေနာသနံ၊ ကျောင်းအိပ်ရာနေရာကို၊ ပဋိသေဝတိ၊ မှီဝဲသုံးဆောင်၏။

ယောနိသော၊ အသင့်အားဖြင့်၊ ပဋိသင်္ခါ၊ ပဋိသင်္ခါယ၊ ပညာဖြင့်ဆင်ခြင်၍၊ ဝိသာနုပစ္စယဘေသုဗ္ဗပရိက္ခာနံ၊ အနာဇီဆန်ကျင်ဘက် အသက်၏အရံအတားအဆောက်အဦဖြစ်သော ဆေးကို၊ ပဋိသေဝတိ၊ မှီဝဲသုံးဆောင်၏၊ ဥပ္ပန္နာနံ၊ ဖြစ်ပြီးဖြစ်ဆဲဖြစ်ကုန်သော၊ ဝေယျာဗျာဓိကာနိ၊ ဓာတ်ချောက်ချားခြင်းကြောင့်ဖြစ်ကုန်သော၊ ဝေဒနုဇနံ၊ ဆင်းရဲဝေဒနာတို့ကို၊ ယာဝပဋိစာတာယဇေ၊ ပယ်ပျောက်ရုံငှါသာလျှင်၊ ယာဝအဗျာပဇ္ဇံ၊ ပရမတာယဇေ၊

၂-သဗ္ဗာသဝသုတ်၊

ဆင်းရဲခြင်း၏မရှိခြင်းအနာကြောင့်ဖြစ်သောအကျိုးငှါသာလျှင်၊ ဂိဏာနုပစ္စယဘောသဇ္ဇပရိက္ခာရံ၊ အနာ၏ ဆန့်ကျင်ဘက် အသက်၏ အရံအထားအဆောက်အဦဖြစ်သော ဆေးကို၊ ပဗ္ဗိသေဝတိ၊ ဖြစ်သုံးဆောင်၏။

ဘိက္ခဝေ၊ ရဟန်းတို့၊ ထိုစကားသင့်၏။ ယံပစ္စယံ၊ အကြင် တပါးပါးသောပစ္စည်းကို၊ အပဗ္ဗိသေဝထော၊ မဖြစ်သုံးဆောင်သော၊ အဿဘိက္ခူနော၊ ထိုရဟန်းအား၊ ယေအာသဝါ၊ အကြင်ယိုစီးခြင်း အာသဝေါတရားတို့သည်လည်းကောင်း၊ ယေဝိစာဝတပရိဇ္ဇာဟာ၊ အကြင် ပင်ပန်းခြင်းကိုပြုထတ်ကုန်သောကိလေသာဟူသောပူလောင်ခြင်းတို့သည်လည်းကောင်း၊ ဥပ္ပဇ္ဇေယျံ၊ ဖြစ်ကုန်ရုံ၏။ ပဗ္ဗိသေဝထော၊ ဖြစ်သုံးဆောင်သော။ အဿဘိက္ခူနော၊ ထိုရဟန်းအား၊ ဧဝံဇူမိနာဥပါယေန၊ ဤသို့သင့်သောအကြောင်းဖြင့်သာလျှင်၊ တေအာသဝါ၊ ထိုယိုစီးခြင်း အာသဝေါတရားတို့သည်လည်းကောင်း၊ တေဝိစာဝတ မရိဇ္ဇာဟာ၊ ထိုပင်ပန်းခြင်းကို ပြုထတ်ကုန်သောကိလေသာဟူသောပူလောင်ခြင်းတို့သည်လည်းကောင်း၊ နဟောန္တိ၊ မဖြစ်ကုန်၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဣမေအာသဝါ၊ ဤယိုစီးခြင်းအာသဝေါတရားတို့ကို၊ ပဗ္ဗိသေဝနုပဟာတဗ္ဗာ၊ ဖြစ်သောအားဖြင့်ပယ်အပ်ကုန်သော၊ အာသဝါ၊ ယိုစီးခြင်းအာသဝေါတရားတို့ဟူ၍၊ ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ အဓိဝါသနာပဟာတဗ္ဗာ၊ သံည်းခံသော အားဖြင့်ပယ်အပ်ကုန်သော၊ အာသဝါ၊ ယိုစီးခြင်းအာသဝေါတရားတို့သည်၊ ကတမေစ၊ အဘယ်သည်တို့နည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဣဝ၊ ဤအဆုံးအမထေင်၌၊ ဘိက္ခူ၊ ရဟန်းသည်၊ ယောနိသော၊ အသင့်အားဖြင့်၊ ပဗ္ဗိသင်္ခါပဗ္ဗိသင်္ခါယ၊ ပညာဖြင့် ဆင်ခြင်၍၊ သီတဿ၊ အချမ်းကိုလည်းကောင်း၊ ဥဏှဿ၊ အပူကိုလည်းကောင်း၊ ခမော၊ သည်းခံနိုင်သည်၊ ဟောတိ၊ ဖြစ်၏။ ဇိစာန္တယ၊ ဆာထေဝင်ခြင်းကိုလည်းကောင်း၊ ဝိပါဿယ၊ မွတ်သိပ်ခြင်းကိုလည်းကောင်း၊ ခုံသမကသဝါတာတပသရိသပသမ္ဘဿာနံ၊ ငှက်ခြင်ထေနေပူမြွေကင်းသန်းတို့၏ကိုက်ခဲခြင်းလည်းဟူသော အထွေတို့ကို လည်းကောင်း၊ ဒုဂ္ဂတ္တာနံ၊ မကောင်းသဖြင့်ဆိုအပ်ကုန်သော။ ဒုရာဂတာနံ၊ အန္တိမဝတ္ထုတို့ဖြင့် စွပ်စွဲကုန်သော။ ဝစနုပ္ပထာနံ၊ ကြမ်းထန်းစွာသော စကားတို့ကိုလည်းကောင်း၊ ဥပ္ပန္နာနံ၊ ဖြစ်ကုန်ပြီးသော၊ သာဓီရိကာနံ၊ ကိုယ်၌ဖြစ်ကုန်သော၊ တိဗ္ဗာနံ၊ ထူထဲကုန်သော။ ခရာနံ၊ ကြမ်းထန်းကုန်သော။ ကဗျုကာနံ၊ ထက်ကုန်သော။ အသာထာနံ၊ မသာယာအပ်ကုန်သော။ အမနာပါနံ၊ မနှစ်သက်အပ်ကုန်သော။ ပါဏဟရာနံ၊ အသက်ကိုဆောင်ထတ်ကုန်သော။ ဒုက္ခာနံ၊ ဆင်းရဲကုန်သော။ ဝှေဒနာနံ၊

ခံစားခြင်း ဝေဒနာတို့ကိုလည်းကောင်း၊ အဓိဝါသကဇာတိယျောသည်းခံ
 တတ်သောသဘောရှိသည်။ ဟောတိ၊ ဖြစ်၏။ ဘိက္ခဝေ၊ ရဟန်းတို့၏။ ထိုစ
 ကားသင့်၏။ ယံရွှေ၊ အကြင်အချင်းစသည်တို့တွင်တပါးပါးကို၊ အနဓိဝါသ
 ယထော၊ သည်းမခံသော၊ အသဘိက္ခူနော၊ ထိုရဟန်းအား။ ယေအာသပိ၊
 အကြင်ယိုစီးခြင်း အာသဝေါ တရားတို့သည် လည်းကောင်း၊ ယေဝိဇ္ဇာ
 တပရိစ္ဆာဟာ၊ အကြင် ပင်ပန်းခြင်းကို ပြုတတ်ကုန်သော ကိလေသာဟူ
 သောပူးသင်ခြင်းတို့သည် လည်းကောင်း၊ ဥပ္ပဇ္ဇေယျ၊ ဖြစ်ကုန်ရာ၏။ အဓိ
 ဝါသယထော၊ သည်းခံသော၊ အသဘိက္ခူနော၊ ထိုရဟန်းအား၊ ဇေဝိဇ္ဇာ
 ဥပါယေန၊ ဤသို့သင့်သောအကြောင်းဖြင့်သာလျှင်၊ ထေအာသဝါ ထိုယိုစီး
 ခြင်းအာသဝေါ တရားတို့သည်လည်းကောင်း။ တေဝိဇ္ဇာတပရိစ္ဆာဟာ၊ ထို
 ပင်ပန်းခြင်းကိုပြုတတ်ကုန်သောကိလေသာဟူသောပူးသင်ခြင်းတို့သည်
 လည်းကောင်း၊ နဟောန္တိ၊ မဖြစ်ကုန်။ ဘိက္ခဝေ၊ ရဟန်းတို့။ ဣမေအာသဝါ၊
 ဤယိုစီးခြင်းအာသဝေါတရားတို့ကို၊ အဓိဝါသနာပဟာတဗ္ဗာ၊ သည်းခံခြင်း
 ဖြင့် ပယ်အပ်ကုန်သော၊ အာသဝါ၊ ယိုစီးခြင်း အာသဝေါ တရားတို့ဟူ၍၊
 ဝပ္ပန္တိ၊ ဆိုအပ်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ပရိဝဇ္ဇနာပဟာတဗ္ဗာ၊ ကြဉ်သော
 အားဖြင့်ပယ်အပ်ကုန်သော၊ အာသဝါ၊ ယိုစီးခြင်းအာသဝေါတရားတို့သည်၊
 ကတဗေ၊ အဘယ်သည်တို့နည်း၊ ဘိက္ခဝေ၊ ရဟန်းတို့။ ဣမေ၊ ဤအဆုံးအမ
 တော်၌၊ ဘိက္ခူ၊ ရဟန်းသည်၊ ယောနိသော၊ အသင့်အားဖြင့်၊ ပရိသင်္ခါပရိ
 သင်္ခါယ၊ ပညာဖြင့်ဆင်ခြင်၍၊ စယံ၊ ကြမ်းသော၊ ဟတ္ထိ၊ ဆင်ကို၊ ပရိဝဇ္ဇ
 တိ၊ ကြဉ်ရှောင်၏။ စယံ၊ ကြမ်းသော၊ အသင်၊ မြင်းကို၊ ပရိဝဇ္ဇတိ၊ ကြဉ်ရှောင်
 ၏။ စယံ၊ ကြမ်းသော၊ ဂေါတံ၊ နွားကို၊ ပရိဝဇ္ဇတိ၊ ကြဉ်ရှောင်၏။ စယံ၊ ကြမ်း
 သော၊ ကုက္ကုရံ၊ ခွေးကို၊ ပရိဝဇ္ဇတိ၊ ကြဉ်ရှောင်၏။ အဟိ၊ မြွေကို၊ ခါဏံ၊
 ရှားရတ်ကို၊ ကဏ္ဍကဋ္ဌာနံ၊ ဆူးရှိရာအရပ်ကို၊ သောဟံ၊ ထက်ဝန်းလျှင်ပြတ်
 သောကမ်းပါးပြတ်ကို၊ ပပါတံ၊ တဘက်မှပြတ်သောကမ်းပါးကို၊ စန္ဒနိကံ၊
 ထွေးဘက်အံဘတ်စသည်အညစ်အကြေးစွန့်ရာအရပ်ကို၊ ဩဠိဂလ္လံ၊ ထွေး
 ဘတ်အံဘတ်သွန်ရာစွမ်းရာအရပ်ကို၊ ပရိဝဇ္ဇတိ၊ ကြဉ်ရှောင်၏။ ယထာဂ္ဂ
 ပေ၊ အကြင်ညိုညှော့သော၊ အနာသနေ၊ တိုက်ခံရုံတို့ဖြင့် ဖုံးထွင်းသော
 အရပ်၌၊ နိယန္တိ၊ နေသောရဟန်းကို၊ ယထာဂ္ဂပေ၊ အကြင်ညိုသဘောရှိသော၊
 အဂေါစရေ၊ ပြည်တန်ဆာမအိပ်စသော၊ မ သွားကောင်းသောအရပ်၌၊ စရန္တံ၊
 သွားသောရဟန်းကို၊ ယထာဂ္ဂပေ၊ အကြင်ညိုသဘောရှိကုန်သော၊ ပါပကေ
 ယုတ်မာကုန်သော၊ မိတ္တေ၊ အဆွေခင်ပွန်းတို့ကို၊ ဘဇန္တံ၊ ငြိဝဲဆည်းကပ်

သောရဟန်းကို၊ ဝိညာ၊ ပညာရှိကုန်သော၊ သဖြဟူစာရီ၊ အတူတကွ ကျင့်
သောသီတင်းသုံးဘော်တို့သည်၊ ပါပကေသု၊ ယုတ်မာကုန်သော၊ ဋ္ဌာနေံသု၊
အရပ်တို့၌၊ ဩကပ္ပေယျံ၊ နှလုံးသွင်းကုန်ရာ၏၊ သောဘိက္ခု၊ ထိုရဟန်းသည်၊
တံဉ္စအနာသနံ၊ ထိုမသင့်သော နေရာကိုလည်းကောင်း၊ တဉ္စအဂေါဝရံ၊ ထို
မသွားထာအပ်သောအရပ်ကိုလည်းကောင်း၊ ပါပကေ၊ ယုတ်မာကုန်သော၊
ကေစမိတ္တေ၊ ထိုအဆွေခင်ပွန်းတို့ကိုလည်းကောင်း၊ ယောနိသော၊ အသင့်
အားဖြင့်၊ ပဗ္ဗိသင်္ခါပဗ္ဗိသင်္ခါယ၊ ပညာဖြင့်ဆင်ခြင်၍၊ ပရိဝဇ္ဇေတိ၊ ကြဉ်ရှောင်
၏၊ ဝိက္ခဝေ၊ ရဟန်းတို့၊ ဟိ၊ ထိုစကားသင့်၏၊ ယံ၊ အကြင်ကြမ်းသောဆင်
အစရှိသည်တို့တွင်တပါးပါးကို၊ အပ္ပရိဝဇ္ဇယတော၊ မကြဉ်ရှောင်သော၊
အဿဘိက္ခုနော၊ ထိုရဟန်းအား၊ ယေအာသဝါ၊ အကြဉ်ယိုစီးခြင်းအာသ
ဝေါတရားတို့သည် လည်းကောင်း၊ ယေဝိဗ္ဗာတ ပရိဋ္ဌာဟာ၊ အကြင်
ပင်ပန်းခြင်းကို ဂြုတတ်ကုန်သော ကိလေသာဟူသော ပူလောင်ခြင်းတို့
သည်လည်းကောင်း၊ ဥပ္ပဇ္ဇေယျံ၊ ဖြစ်ကုန်ရာ၏၊ ပရိဝဇ္ဇယတော၊ ကြဉ်ရှောင်
သော၊ အဿဘိက္ခုနော၊ ထိုရဟန်းအား၊ ဝေဇ္ဇုမိနာဂ္ဂပါယေန၊ ဤသို့သင့်
သောအကြောင်းဖြင့် သာလျှင်၊ တေအာသဝါ၊ ထိုယိုစီးခြင်း အာသဝေါ
တရားတို့သည် လည်းကောင်း၊ ထေဝိဗ္ဗာတပရိဋ္ဌာဟာ၊ ထိုပင်ပန်းခြင်း
ကိုပြုတတ်ကုန်သော ကိလေသာဟူသော ပူလောင်ခြင်းတို့သည် လည်း
ကောင်း၊ နပဟန္တိ၊ မဖြစ်ကုန်၊ ဝိက္ခဝေ၊ ရဟန်းတို့၊ ဣမေအာသဝါ၊ ဤယို
စီးခြင်း အာသဝေါတရားတို့ကို၊ ပရိဝဇ္ဇနာပဟာတဗ္ဗာ၊ ကြဉ်ရှောင်သော
အားဖြင့်ပယ်အပ်ကုန်သောအာသဝါ၊ ယိုစီးခြင်းအာသဝေါတရားတို့ဟူ၍
ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏၊ ဝိက္ခဝေ၊ ရဟန်းတို့၊ ဝိနောဒေနာ ပဟာတဗ္ဗာ၊ ပျောက်
သောအားဖြင့်ပယ်အပ်ကုန်သောအာသဝါ၊ ယိုစီးခြင်းအာသဝေါတရားတို့
သည်၊ ကိတမေစ၊ အဘယ်သည်တို့နည်း၊ ဝိက္ခဝေ၊ ရဟန်းတို့ ဣမ၊ ဤအဆုံး
အမထော်၌၊ ဝိက္ခု၊ ရဟန်းသည်၊ ယောနိသော၊ အသင့်အားဖြင့်၊ ပဗ္ဗိသင်္ခါပဗ္ဗိ
သင်္ခါယ၊ ပညာဖြင့်ဆင်ခြင်၍၊ ဥပ္ပန္နံ၊ ဖြစ်သော၊ ကာမဝိတက္ကံ၊ အလိုရှိတတ်
အလိုရှိအပ်သောကာမ၌ဖြစ်သောအကြံကို၊ နာမိဝါသေတိ၊ သည်းမခံ၊ ပဇ
ဟာဘိ၊ စွန့်၍၊ ဝိနောဒေဘိ၊ ပျောက်၏၊ ဗျန္တိ၊ ကင်းခြင်းကို၊ ကရေတိ၊ ပြု၏၊
အနာဘာဝံ၊ အဘန်တလဲလဲမဖြစ်ခြင်းသို့၊ ဝမေတိ၊ ရောက်စေ၏၊ ဥပ္ပန္နံ၊ ဖြစ်
သော၊ ဗျာဘိဒေဘက္ကံ၊ အမျက်ထွက်ခြင်း၌ဖြစ်သောအကြံကို၊ (ယ) ဥပ္ပန္နံ၊
ဖြစ်သော၊ ဝိတိံ သာဝိတက္ကံ၊ ညှဉ်းဆဲခြင်း၌ ဖြစ်သောအကြံကို၊ (လ))၊
ဥပ္ပန္နံ၊ ပြုနေ့၊ ဖြစ်ကုန်ဖြစ်ကုန်ပြီးသော၊ ပါပကေ၊ ယုတ်မာကုန်သော၊ အကုသ

ဝေ၊ အကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မေ၊ တရားတို့ကို၊ နာမိဝါသေတိ၊ သည်းမခံ
 ပဇာတိ၊ စွန့်၏။ ဝိနောဒေတိ၊ ပျောက်၏။ ဗျန္တိ၊ ကင်းခြင်းကို၊ ကံဓောတိ။
 ငြု၏။ အနုဘာဝံ၊ အဘန်တလဲလဲမဖြစ်ခြင်းသို့၊ ဂမေတိ၊ ရောက်စေ၏။ ဘိက္ခ
 ဝေ၊ ရဟန်းတို့၊ ဟိ၊ ထိုစကားသင့်၏။ ယံ၊ အကြင်အလိုရှိတတ် အလိုရှိအပ်
 သောကာမ၌ဖြစ်သောအကြံစသည်ကို၊ အဝိနောဒယတော၊ မပျောက်သော
 အသာဘိက္ခုနော၊ ထိုရဟန်းအား၊ ယေအာသဝါ၊ အကြင်ယိုစီးခြင်းအာသ
 ဝေါတရားတို့သည်လည်းကောင်း၊ ယေဝိဇာတပရိစ္ဆာဟာ၊ အကြင်ပင်ပန်း
 ခြင်းကိုပြုတတ်ကုန်သောကိလေသာဟူသောပူလောင်ခြင်းတို့သည်လည်း
 ကောင်း၊ ဥပ္ပဇ္ဇေယျ၊ ဖြစ်ကုန်ရာ၏။ ဝိနောဒယတော၊ ပယ်ပျောက်သော။
 အသာ ဘိက္ခုနော၊ ထိုရဟန်းအား၊ ဧဝံဣဒိနာ ဥပါယေန၊ ဤသို့သော
 အကြောင်းဖြင့်သာလျှင်၊ တေအာသဝါ၊ ထိုယိုစီးခြင်း အာသဝေါ တရား
 တို့သည် လည်းကောင်း၊ တေဝိဇာတ ပရိစ္ဆာဟာ၊ ထိုပင်ပန်းခြင်းကိုပြု
 တတ်ကုန်သောကိလေသာဟူသောပူလောင်ခြင်းတို့သည်လည်းကောင်း။
 နဟောန္တိ၊ မဖြစ်ကုန်၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဣမေအာသဝါ၊ ဤယိုစီးခြင်း
 အာသဝေါတရားတို့ကို၊ ဝိနောဒနာပဟာတဗ္ဗာ၊ ပယ်ပျောက်သော အား
 ဖြင့် ပယ်အပ်ကုန်သော၊ အာသဝါ၊ ယိုစီးခြင်း အာသဝေါတရားတို့ဟူ၍၊
 ဝုပ္ပန္တိ၊ ဆိုအပ်ကုန်၏။ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဘာဝနာ ပဟာတဗ္ဗာ၊ ပွားစေ
 သောအားဖြင့် ပယ်အပ် ကုန်သော၊ အာသဝါ၊ ယိုစီးခြင်း အာသဝေါ
 တရားတို့သည်၊ ကတမေစ၊ အဘယ်သည်တို့နည်း၊ ဘိက္ခုဝေ၊ ရဟန်း
 တို့၊ ဣဝေ၊ ဤအဆုံးအမတော်၌၊ ဘိက္ခု၊ ရဟန်းသည်။ ယောနိသော၊ အသင့်
 အားဖြင့်၊ ပဋိသင်္ခါပဋိသင်္ခါယံ၊ ပညာဖြင့်ဆင်ခြင်၍၊ ဝိဝေကနိသိတံ၊ ငါး
 ပါးသောဆိတ်ခြင်း ဝိဝေက၌မို့သော၊ ဝိရာဂနိသိတံ၊ တဒင်္ဂိဝိရာဂစသော
 ငါးပါးသောတပ်ခြင်း ကင်းခြင်းဝိရာဂ၌မို့သော၊ နိရောဓနိသိတံ၊ တဒင်္ဂိ
 စသော ငါးပါးသောချုပ်ခြင်း နိရောဓ၌မို့သော၊ ဝေါသာဂ္ဂ ပရိတာပိ၊
 ငြိမ်းခြင်းနိဗ္ဗာန်သို့ညွတ်ဆဲညွတ်ပြီးသော၊ သတိသံဗောဇ္ဈင်္ဂံ၊ အောက်စေ့
 ခြင်းသည် ပင်လျှင် ကောင်းစွာ သစ္စာလေးပါး တရားကို သိတတ်သော
 ပုဂ္ဂိုလ်၏အကြောင်း သတိသံဗောဇ္ဈင်ကို၊ ဘာဝေတိ၊ ပွား၏။ ယောနိသော၊
 အသင့်အားဖြင့်၊ ပဋိသင်္ခါ ပဋိသင်္ခါယံ၊ အပြားအားဖြင့် သိခြင်းပညာဖြင့်
 ဆင်ခြင်၍၊ ဓမ္မဝိစယသံဗောဇ္ဈင်္ဂံ၊ တုံသုံးပါး၌ဖြစ်သောတရားတို့ကို စူးစမ်း
 ဆင်ခြင်ခြင်းသည်ပင်လျှင်ကောင်းစွာသစ္စာလေးပါးတရားတို့ကို သိတတ်
 သောပုဂ္ဂိုလ်၏အကြောင်း ဓမ္မဝိစယသံဗောဇ္ဈင်ကို၊ ဘာဝေတိ၊ ပွား၏။ (ထ)။

ဝိရိယသံဗောဇ္ဈင်္ဂံ၊ ခြီးမြောက်ခြင်းထုံးစံသည်ပင်လျှင်ကောင်းစွာသဗ္ဗာ
လေးပါးတရားတို့ကိုသိတတ်သောပုဂ္ဂိုလ်၏အကြောင်းဝိရိယသံဗောဇ္ဈင်
ကို၊ ဘာဝေတိ၊ ပွား၏။ (လ)၊ ဝိတိသံဗောဇ္ဈင်္ဂံ၊ နှစ်သက်ခြင်းသည်ပင်လျှင်
ကောင်းစွာသဗ္ဗာလေးပါးတရားတို့ကို သိတတ်သောပုဂ္ဂိုလ်၏ အကြောင်း
ဝိတိသံဗောဇ္ဈင်ကို၊ ဘာဝေတိ၊ ပွား၏။ (လ)၊ ပဿဒ္ဓိသံဗောဇ္ဈင်္ဂံ၊ ငြိမ်းခြင်း
သည်ပင်လျှင်ကောင်းစွာ သဗ္ဗာလေးပါးတရားတို့ကို သိတတ်သောပုဂ္ဂိုလ်
၏အကြောင်းပဿဒ္ဓိသံဗောဇ္ဈင်ကို၊ ဘာဝေတိ၊ ပွား၏။ (လ)၊ သမာဓိသံ
ဗောဇ္ဈင်္ဂံ၊ တည်ကြည်ခြင်းသည်ပင်လျှင် ကောင်းစွာသဗ္ဗာလေးပါးတရား
တို့ကိုသိတတ်သောပုဂ္ဂိုလ်၏အကြောင်းသမာဓိသံဗောဇ္ဈင်ကို၊ ဘာဝေတိ
ပွား၏။ (လ)၊ ဝိဝေကနိဿိတံ၊ ငါးပါးသောဆိတ်ခြင်းဝိဝေကနိဿိသော၊ ဝိရာ
ဂနိဿိတံ၊ တဒင်္ဂိရာဂစသောငါးပါးသော ထပ်ခြင်းကင်းခြင်းဝိရာဂနိဿိ
သော၊ နိရောဓနိဿိတံ၊ တဒင်္ဂိနိရောဓစသောငါးပါးသောချုပ်ခြင်းနိရောဓ
နိဿိသော၊ ဝေါသာဂ္ဂ ပရိတာမိံ၊ ငြိမ်းခြင်းနိဗ္ဗာန်သို့ညွတ်ဆဲ ညွတ်ပြီးသော၊
ဥပေက္ခာသံဗောဇ္ဈင်္ဂံ၊ ထိုထိုအာရုံ၌လျစ်လျူရှုခြင်းသည်ပင်လျှင် ကောင်း
စွာသဗ္ဗာလေးပါးတရားတို့ကိုသိတတ်သောပုဂ္ဂိုလ်၏အကြောင်းဥပေက္ခာ
သံဗောဇ္ဈင်ကို၊ ဘာဝေတိ၊ ပွား၏။ ဘိက္ခဝေ၊ ရဟန်းတို့၏၊ ထိုစကားသင့်၏
ယံ၊ အကြင်တပါးပါးသော ဗောဇ္ဈင်ကို၊ အဘာဝယတော၊ မပွားစေသော၊
အဿဘိက္ခုနော၊ ထိုရဟန်းအား၊ ယေအာသဝါ၊ အကြင်ယိုစီးခြင်းအာသ
ဝေါတရားတို့သည်လည်းကောင်း၊ ယေဝိဗာတပရိဗ္ဗာဟာ၊ အကြင်ပင်ပန်း
ခြင်းကိုပြုတတ်ကုန်သောကိလေသာဟူသော ပူလောင်ခြင်းတို့သည်လည်း
ကောင်း၊ ဥပ္ပဇ္ဇေယျံ၊ ဖြစ်ကုန်ရာ၏၊ ဘာဝယတော၊ ပွားစေသော၊ အဿ
ဘိက္ခုနော၊ ထိုရဟန်းအား၊ ဧဝံအုမိနာဥပါယေန၊ ဤသို့သင့်သောအကြောင်း
ဖြင့်သာလျှင်၊ တေအာသဝါ၊ ထိုယိုစီးခြင်းအာသဝေါတရားတို့သည်လည်း
ကောင်း၊ တေဝိဗာတပရိဗ္ဗာဟာ၊ ထိုပင်ပန်းခြင်းကို ပြုတတ်ကုန်သော
ကိလေသာဟူသောပူလောင်ခြင်းတို့သည်လည်းကောင်း၊ နဟောန္တိ၊ မဖြစ်
ကုန်ဘိက္ခဝေ၊ ရဟန်းတို့၊ ဣမေအာသဝါ၊ ယိုစီးခြင်းအာသဝေါတရားတို့ကို
ဘာဝနာယပဟာတဗ္ဗာ၊ ပွားစေသောအားဖြင့် ပယ်အပ်ကုန်သော၊ အာဂ္ဂလူ
ဝါ၊ ယိုစီးခြင်း အာသဝေါတရားတို့ဟူ၍၊ ဝုပ္ပန္နိ၊ ဆိုအပ်ကုန်၏။ ဘိက္ခဝေ၊
ရဟန်းတို့၊ ယတော ယဿ ဘိက္ခုနော၊ အကြင်ရဟန်းအား၊ ယေအာသ
ဝါ၊ အကြင် ယိုစီးခြင်း အာသဝေါတရားတို့ကို၊ ဒဿနာပဟာတဗ္ဗာ၊ သိ
မြင်သောအားဖြင့်ပယ်အပ်ကုန်၏၊ တေအာသဝါ၊ ထိုယိုစီးခြင်းအာသဝေါ

တရားတို့ကို၊ ဒဿနာနာပဟာတဗ္ဗာ၊ သိမြင်သော အားဖြင့် ပယ်အပ်ကုန်သည်။
 ဟောန္တိ၊ ဖြစ်ကုန်၏။ ယေအာသဝါ၊ အကြင်ယိုစီးခြင်းအာသဝေါတရားတို့
 ကို၊ သံဝရာပဟာတဗ္ဗာ၊ စောင့်ရှောက်ခြင်းဖြင့်ပယ်အပ်ကုန်၏။ တေအာသ
 ဝါ၊ ထိုယိုစီးခြင်းအာသဝေါတရားတို့ကို၊ သံဝရာနာပဟာတဗ္ဗာ၊ စောင့်ရှောက်ခြင်း
 ဖြင့်ပယ်အပ်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ယေအာသဝါ၊ အကြင်ယိုစီး
 ခြင်းအာသဝေါတရားတို့ကို၊ ပဋိသေဝနာပဟာတဗ္ဗာ၊ ငြိမ်သောအားဖြင့်ပယ်
 အပ်ကုန်၏။ တေအာသဝါ၊ ထိုယိုစီးခြင်းအာသဝေါတရားတို့ကို၊ ပဋိသေဝ
 နာပဟာတဗ္ဗာ၊ ငြိမ်သောအားဖြင့်ပယ်အပ်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ယေ
 အာသဝါ၊ အကြင်ယိုစီးခြင်းအာသဝေါတရားတို့ကို၊ အဓိဝါသနာပဟာ
 တဗ္ဗာ၊ သည်းခံသောအားဖြင့်ပယ်အပ်ကုန်၏။ တေအာသဝါ၊ ထိုယိုစီးခြင်း
 အာသဝေါတရားတို့ကို၊ အဓိဝါသနာပဟာတဗ္ဗာ၊ သည်းခံသောအားဖြင့်ပယ်
 အပ်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ယေအာသဝါ၊ အကြင်ယိုစီးခြင်းအာ
 သဝေါတရားတို့ကို၊ ပရိဝဇ္ဇနာပဟာတဗ္ဗာ၊ ကြဉ်သောအားဖြင့် ပယ်အပ်
 ကုန်၏။ တေအာသဝါ၊ ထိုယိုစီးခြင်း အာသဝေါ တရားတို့ကို၊ ပရိဝဇ္ဇနာ
 ပဟာတဗ္ဗာ၊ ကြဉ်သောအားဖြင့်ပယ်အပ်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ယေ
 အာသဝါ၊ အကြင်ယိုစီးခြင်း အာသဝေါတရားတို့ကို၊ ဝိနောဒနာပဟာ
 တဗ္ဗာ၊ ပျောက်သောအားဖြင့်ပယ်အပ်ကုန်၏။ တေအာသဝါ၊ ထိုယိုစီးခြင်း
 အာသဝေါတရားတို့ကို၊ ဝိနောဒနာပဟာတဗ္ဗာ၊ ပျောက်သောအားဖြင့် ပယ်အပ်
 ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ယေအာသဝါ၊ အကြင်ယိုစီးခြင်း အာသ
 ဝေါတရားတို့ကို၊ ဘာဝနာပဟာတဗ္ဗာ၊ ပွားစေသောအားဖြင့်ပယ်အပ်ကုန်
 ၏။ တေအာသဝါ၊ ထိုယိုစီးခြင်းအာသဝေါတရားတို့ကို၊ ဘာဝနာပဟာ
 တဗ္ဗာ၊ ပွားစေသောအားဖြင့်ပယ်အပ်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဘိက္ခုဝေ၊
 ရဟန်းတို့အယံဘိက္ခု၊ ဤရဟန်းကို၊ သဗ္ဗာသဝသံဝရသံဝုတေ၊ ခပ်သိမ်း
 သောအာသဝေါတရားတို့ကိုစောင့်ရှောက်ကြောင်း၊ ဝိတ်ကြောင်းဖြစ်သော
 သတိနှင့်ပြည့်စုံသည်ဖြစ်၍၊ ဝိဟရတိ၊ နေသောရဟန်းဟူ၍၊ ဣဏ္ဍိ၊ အထုံးစုံ
 သောထပ်ခြင်းတဏှာကို၊ အစ္စန္ဒိ၊ ပြတ်ပြီးသောရဟန်းဟူ၍၊ ဝံယောဇနံ၊
 ဆယ်ပါးထောသံယောဇဉ်ကို၊ ဝိဝတ္တယိ၊ လည်စေသောရဟန်းဟူ၍၊ သဗ္ဗာ
 အကြောင်းအားဖြင့်၊ မာနာဘိသမယာ၊ ထက်ကြွခြင်းမာနကိုမဂ်ဖြင့် မြင်
 ခြင်းပယ်ခြင်းကြောင့်၊ ဒုက္ခဿ၊ ဆင်းရဲအပေါင်း၏၊ အန္တိ၊ အဆုံးကို၊ အကာ
 သိ၊ ပြုပြီးသောရဟန်းဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏။ ဣတိ၊ ဤသို့၊ အဝေဝ၊ မိန့်တော်
 မူ၏။ ဣဒံ၊ ဤသုတ်ကို၊ ဘဝေါ၊ မြတ်စွာဘုရားသည်။ အဝေဝ၊ မိန့်တော်မူ၏။

၉- ဝေဒါယာဒသုတ်။

သုတ်အမည်။

တေတိက္ခ။ ထိုရဟန်းတို့သည်။ ဘဂဝတော၊ မြတ်စွာဘုရား၏။ ဘာသိတံ၊
ဟောတော်မူအပ်သော ဟောခြင်းဒေသနာကို။ အတ္တမနာ၊ နှစ်သက်သော်
ပိတ်ရှိကုန်သည်ဖြစ်၍၊ အဘိနန္ဒ၊ နှစ်သက်ဝင်းမြောက်ကုန်၏။ ဣတိ၊ ဤသို့။
သုတံ၊ ကြားအပ်ပါ၏။ ဒုတိယံ၊ နှစ်ခုမြောက်သော။ သဗ္ဗာသဝသုတ္တန္တံ၊
သဗ္ဗာသဝသုတ်သည်။ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။

၉- ဝေဒါယာဒသုတ်။

ဗျာဓိန္ဒြေ၊ အရှင်ဘုရားကဿပ၊ မေမယာ၊ အကျွန်ုပ်အာနန္ဒာမထေရ်သည်။
ဘဂဝတော၊ မြတ်စွာဘုရား၏။ သဗ္ဗုခါ၊ မျက်မှော်တော်မှ။ ဝံ၊ ဤသို့သော
အခြင်းအရာဖြင့်။ သုတံ၊ ကြားအပ်ပါ၏။ ကိံ သုတံ၊ အဘယ်သို့ကြားအပ်
သနည်း။ ဧကံ၊ တပါးသော။ သမယံ၊ အခါ၌။ ဘဂဝါ၊ မြတ်စွာဘုရားသည်သာ
ဂုတ္ထိယံ၊ သဝတ္ထရသေ့၏နေရာ၌တည်သောကြောင့်သာ ဝတ္ထိအမည်ရှိသော
မင်းနေပြည်ကြီး၌။ အနာထဝိဏ္ဍိကဿ၊ ကိုးကွယ်ရာမဲ့သော သူတို့အား
ထမင်းကို ပေးတတ်သောကြောင့် အနာထဝိဏ္ဍိကအမည်ရှိသော သူဌေး၏။
အာရာမေ၊ နှလုံးမွေ့လျော် ပျော်ဘွယ်ရာဖြစ်သော။ ဇေတဝနေ၊ ရန်သူကို
အောင်တတ်သော ဇေတမင်းသား၏ ဥယျာဉ်၌ ဆောက်လုပ် အပ်သော
ကြောင့် ဇေတဝန်အမည်ရှိသောကျောင်းတော်၌။ ဝိဟရတိ၊ နေထိုင်မှု၏။
တကြခေါ၊ ထိုသို့နေထိုင်မှုသော အခါ၌။ ဘဂဝါ၊ မြတ်စွာဘုရားသည်။
ဘိက္ခု၊ ရဟန်းတို့ကို။ ဘိက္ခဝေါတိ၊ ရဟန်းတို့ဟူ၍။ အာမန္တေသိ၊ မိန့်တော်
မူ၏။ တေ၊ အရှင်ဘုရားအား။ ဘန္တံ၊ ကောင်းခြင်းသည်။ ဟောတု၊ ဖြစ်စေ
သတည်း။ ဣတိ၊ ဤသို့။ တေတိက္ခ။ ထိုရဟန်းတို့သည်။ ဘဂဝတော၊ မြတ်စွာ
ဘုရားအား။ ပစ္စသေသာသံ၊ ဝန်ခံကုန်၏။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ဧတံ
ဝစနံ၊ ဤစကားကို။ အဝေါစ၊ မိန့်တော်မူ၏။ ကိံ အဝေါစ၊ အဘယ်သို့မိန့်
တော်မူသနည်း။ ဘိက္ခဝေ၊ ရဟန်းတို့၊ တုမှေ၊ သင်တို့သည်။ မေ၊ ငါဘုရား၏။
ဓမ္မဒါယာဒါ၊ တရား၏အမွေခံတို့သည်။ ဘဝထ၊ ဖြစ်ကြကုန်လော့။ အာမိ
သဒါယာဒါ၊ ဆွမ်းစသော အာမိသဟူသော ပစ္စည်းလေးပါး၏ အမွေခံတို့
သည်။ မာဘာဝထ၊ မဖြစ်ကြကုန်စေ။ မေ၊ ငါဘုရား၏။ သာဝကာ၊ တပည့်တို့
သည်။ ကိန္တိ၊ အဘယ်သို့လျှင်။ ဓမ္မဒါယာဒါ၊ တရား၏အမွေခံတို့သည်။ ဘဝေ
ယျံ၊ ဖြစ်ပါကုန်အံ့နည်း။ အာမိသဒါယာဒါ၊ ဆွမ်းစသော အာမိသဟူသော
ပစ္စည်းလေးပါး၏ အမွေခံတို့သည်။ နေဘာဝယျံ၊ မဖြစ်ပါကုန်အံ့နည်း။

ဣတိ၊ ဤသို့၊ တုမှေသု၊ သင်တို့၌၊ မေ၊ ငါတုရား၏၊ အနုကမ္မာ၊ သနားတော်
 မူခြင်းသည်၊ အတ္ထိ၊ ရှိ၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ တုမှေဝ၊ သင်တို့သည်လည်း၊
 အာမိသဒါယာဒါ၊ အာမိသကိုအမွေခံကုန်သည်၊ ဘဝေယျာထ၊ အကယ်၍
 ဖြစ်ကုန်ငြားအံ့၊ ဓမ္မဒါယာဒါ၊ တရားကိုအမွေခံကုန်သည်၊ နောဘာဝေယျာထ၊
 အကယ်၍မဖြစ်ကုန်ငြားအံ့၊ သတ္ထု၊ မြတ်စွာတုရား၏၊ သာဝကာ၊ တပည့်တို့
 သည်၊ အာမိသဒါယာဒါ၊ ဆွမ်းစသောအာမိသဟူသောပစ္စည်းလေးပါး၏
 အမွေခံတို့သည်၊ ဟုတွာ၊ ဖြစ်ကုန်၍၊ ဝိဟရန္တိ၊ နေကုန်၏၊ ဓမ္မဒါယာဒါ၊
 တရားတော်၏အမွေခံတို့သည်၊ ဟုတွာ၊ ဖြစ်ကုန်၍၊ နောဝိဟရန္တိ၊ မနေကုန်၊
 ဣတိ၊ ဤသို့၊ တုမှေဝိ၊ သင်တို့သည်လည်း၊ တေန၊ ထိုဆွမ်းစသောအာမိသ
 ဟူသောပစ္စည်းလေးပါး၏ အမွေခံအဖြစ်တရားတော်၏ အမွေခံအဖြစ်
 ဖြင့်၊ အာဒိယာ၊ ညွှန်းအပ်ကုန်သည်၊ ဘဝေယျာထ၊ ဖြစ်ကုန်ရာ၏၊ သတ္ထု၊
 မြတ်စွာတုရား၏၊ သာဝကာ၊ တပည့်တို့သည်၊ အာမိသဒါယာဒါ၊ ဆွမ်းစ
 သောအာမိသဟူသောပစ္စည်းလေးပါး၏အမွေခံတို့သည်၊ ဟုတွာ၊ ဖြစ်ကုန်၍၊
 ဝိဟရန္တိ၊ နေကုန်၏၊ ဓမ္မဒါယာဒါ၊ တရားတော်၏အမွေခံတို့သည်၊ ဟုတွာ၊
 ဖြစ်ကုန်၍၊ နောဝိဟရန္တိ၊ မနေကုန်၊ ဣတိ၊ ဤသို့၊ အဟံဝိ၊ ငါတုရားသည်
 လည်း၊ တေန၊ ထိုဆွမ်းစသောအာမိသဟူသောပစ္စည်းလေးပါး၏အမွေခံ၏
 အဖြစ်တရားတော်၏ အမွေခံ၏ အဖြစ်ဖြင့်၊ အာဒိယော၊ ညွှန်းအပ်သည်၊
 ဘဝေယျံ၊ ဖြစ်ရာ၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ တုမှေဝ၊ သင်တို့သည်လည်း၊
 မေ၊ ငါတုရား၏၊ ဓမ္မဒါယာဒါ၊ တရားတော်၏အမွေခံတို့သည်၊ ဘဝေယျာ
 ထ၊ အကယ်၍ ဖြစ်ကုန်ငြားအံ့၊ အာမိသဒါယာဒါ၊ ဆွမ်းစသောအာမိသ
 ဟူသောပစ္စည်းလေးပါး၏ အမွေခံတို့သည်၊ နောဘာဝေယျာထ၊ အကယ်၍
 မဖြစ်ကုန်ငြားအံ့၊ သတ္ထု၊ မြတ်စွာတုရား၏၊ သာဝကာ၊ တပည့်တို့သည်၊
 ဓမ္မဒါယာဒါ၊ တရားတော်၏အမွေခံတို့သည်၊ ဟုတွာ၊ ဖြစ်ကုန်၏၊ ဝိဟရန္တိ၊
 နေကုန်၏၊ အာမိသဒါယာဒါ၊ ဆွမ်းစသောအာမိသဟူသောပစ္စည်းလေးပါး
 ၏အမွေခံတို့သည်၊ ဟုတွာ၊ ဖြစ်ကုန်၍၊ နောဝိဟရန္တိ၊ မနေကုန်၊ ဣတိ၊ ဤသို့၊
 တုမှေဝိ၊ သင်တို့သည်လည်း၊ တေန၊ ထိုတရားတော်၏ အမွေခံအဖြစ်
 ဆွမ်းစသောအာမိသဟူသောပစ္စည်းလေးပါး၏အမွေခံအဖြစ်ဖြင့်၊ အာဒိ
 ယာ၊ ညွှန်းအပ်ကုန်သည်၊ နောဘာဝေယျာထ၊ မဖြစ်ကုန်ရာ၊ သတ္ထု၊ မြတ်စွာ
 တုရား၏၊ သာဝကာ၊ တပည့်တို့သည်၊ ဓမ္မဒါယာဒါ၊ တရားတော်၏အမွေခံ
 တို့သည်၊ ဟုတွာ၊ ဖြစ်ကုန်၍၊ ဝိဟရန္တိ၊ နေကုန်၏၊ အာမိသဒါယာဒါ၊ ဆွမ်း
 စသောအာမိသဟူသောပစ္စည်းလေးပါး၏အမွေခံတို့သည်၊ ဟုတွာ၊ ဖြစ်

ကုန်၍၊ နေ့ပိုမာရန္တိ၊ မနေကုန်၊ ဣတိ၊ ဤသို့၊ အဟံဓိ၊ ငါတုရားသည်လည်း။
 တေန၊ ထိုတရားတော်၏ အမွေခံ၏ အဖြစ်ဆွမ်းစသော အာမိသဟူသော
 ပစ္စည်းလေးပါး၏ အမွေခံ၏ အဖြစ်ဖြင့်၊ အာဒိယော၊ ညွှန်းအပ်သည်။ နာဝေ
 ယျ၊ မဖြစ်ရာ၊ ဘိက္ခဝေ၊ ရဟန်းတို့ထံသို့၊ ထိုကြောင့်၊ ဣဟ၊ ဤအဆုံးအမ
 ထော်၍၊ မေ၊ ငါတုရား၏၊ ဓမ္မဒါယာဒါ၊ တရားတော်၏ အမွေခံတို့သည်။ ဘဝ
 ထ၊ ဖြစ်ကုန်လော့၊ အာမိသဒါယာဒါ၊ ဆွမ်းစသော အာမိသဟူသော ပစ္စည်း
 လေးပါး၏ အမွေခံတို့သည်။ မာဘဝထ၊ မဖြစ်ကုန်လင့်၊ မေ၊ ငါတုရား၏။
 သာဝကာ၊ ထပဉ္စတိ၊ ကိန္တိ၊ အဘယ်သို့လျှင်၊ ဓမ္မဒါယာဒါ၊ တရား
 တော်၏ အမွေခံတို့သည်။ ဘဝေယျ၊ ဖြစ်ပါကုန်အံ့နည်း။ အာမိသဒါယာဒါ၊
 ဆွမ်းစသော အာမိသဟူသော ပစ္စည်းလေးပါး၏ အမွေခံတို့သည်။ နော
 ဘဝေယျ၊ မဖြစ်ပါကုန်အံ့နည်း။ ဣတိ၊ ဤသို့၊ တုဌေသု၊ သင်တို့၌၊ မေ၊
 ငါတုရား၏၊ အနုကမ္ဘာ၊ သနားတော်မူခြင်းသည်။ အတ္ထိရှိ၏၊ ဣတိ၊ ဤသို့၊
 အဝေ၊ မိန့်တော်မူ၍၊ ဘိက္ခဝေ၊ ရဟန်းတို့အဟံ၊ ငါတုရားသည်။ တုတ္တံ၊
 ဆွမ်းစားပြီးသည်။ ပဝါရိတော၊ တံပြီဟု မြစ်အပ်သော ဘောဇဉ်ရှိသည်။
 ပရိပုဏ္ဏော၊ ဆွမ်းစားခြင်း ကိစ္စပြည့်စုံသည်။ ပရိယောသိတော၊ ဆုံးစေ
 အပ်သော ဆွမ်းစားခြင်းရှိသည်။ သုဟိတော၊ ချမ်းသာခြင်းရှိသည်။ ယာဝ
 ဓတ္ထော၊ အလိမ္မိတိုင်းစားပြီးသည်။ အသယံ၊ ဖြစ်အံ့။ အတိရေကဓမ္မော၊ လွန်
 သော သဘောရှိ သည်လည်း ဖြစ်သော၊ ဆန္ဒိယဓမ္မော၊ စွန့်အပ်သော သဘော
 ရှိ သည်လည်း ဖြစ်သော၊ မေ၊ ငါတုရား၏၊ ဝိဇ္ဇာပါတော၊ ဆွမ်းသည်။ သိယာ၊
 ဖြစ်ရာ၏၊ အထ၊ ထိုအခါ၌၊ ဖိစန္ဒာနုဗ္ဗတုပရေတော၊ ငတ်ပွတ်သည်၏ အဖြစ်
 အားနည်းသည်၏ အဖြစ်သည်နှင့် စက်အပ်ကုန်သော၊ ဧဒေ၊ နှစ်ယောက်ကုန်
 သော၊ ဘိက္ခု၊ ရဟန်းတို့သည်။ အာဂစ္ဆေယျ၊ လာကုန်ရာ၏၊ တေဘိက္ခု၊
 ထိုရဟန်းတို့ကို အဟံ၊ ငါတုရားသည်။ ဝေ၊ ဤသို့၊ ဝဒေယျ၊ မိန့်တော်မူရာ၏။
 ကိံ ဝဒေယျ၊ အဘယ်သို့မိန့်တော်မူရာသနည်း။ ဘိက္ခဝေ၊ ရဟန်းတို့အဟံ
 ခေါ၊ ငါတုရားသည်သာလျှင်။ တုတ္တံ၊ ဆွမ်းစားပြီးသည်။ ပဝါရိတော၊
 တံပြီဟု မြစ်အပ်သော ဘောဇဉ်ရှိသည်။ ပရိပုဏ္ဏော၊ ဆွမ်းစားခြင်း ကိစ္စပြည့်
 စုံသည်။ ပရိယောသိတော၊ ဆုံးစေအပ်သော ဆွမ်းစားခြင်းရှိသည်။ သုဟိ
 တော၊ ချမ်းသာခြင်းရှိသည်။ ယာဝဓတ္ထော၊ အလိမ္မိတိုင်းစားပြီးသည်။ အဒိ၊
 ဖြစ်ပြီ။ အတိရေကဓမ္မော၊ လွန်သော သဘောရှိသော၊ ဆန္ဒိယဓမ္မော၊ စွန့်အပ်
 သော သဘောရှိသော၊ မေ၊ ငါတုရား၏၊ အယံဝိဇ္ဇာပါတော၊ ဤ ဆွမ်းသည်။
 အတ္ထိစ၊ ရှိသည်သာလျှင်တည်း။ တုဌေ၊ သင်တို့သည်။ သစေအာကုသိထ။

အကယ်၍ အလိုရှိကုန်အံ့၊ ဘုဉ္ဇိသာထားစားကုန်လော့၊ တုဋ္ဌေသင်တို့သည်၊
 နောစေဘုဉ္ဇိသာထ၊ အကယ်၍မစားကုန်အံ့၊ ဣဒါနိ၊ ယခုပင်လျှင်၊ အဟံ၊
 ငါဘုရားသည်၊ အပ္ပဟာရိတေဝါ၊ စိမ်းသောမြက်သစ်ပင်မရှိသောအရပ်၌
 မူသည်း၊ ဆန္ဒေဿာမိ၊ စွန့်အံ့၊ အပ္ပါဏကော၊ ပိုးမရှိသော၊ ဥဒကေဝါ၊ ရေ၌
 မူသည်း၊ ဩဝိဿပေဿာမိ၊ သွန်အံ့၊ ဣတိဇေဝံ၊ ဤသို့၊ ဝဒေယျ၊ မိန့်ထော်မူရာ
 ၏၊ တဏှ၊ ထိုနှစ်ယောက်သောရဟန်းတို့တွင်၊ ဧကဿ၊ ထယောက်သော၊
 ဘိက္ခုနော၊ ရဟန်းအား၊ ဇေဝံ၊ ဤသို့သောအကြံရှိသည်၊ အဿ၊ ဖြစ်ရာ၏၊
 ကိံ၊ အဿ၊ အဘယ်သို့ဖြစ်သနည်း၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ခေါ၊
 စင်စစ်၊ ဘုက္ကာဝိ၊ ဆွမ်းစား၍ပြီးတော်မူပြီ၊ ပဝါရိဇီတာ၊ တံပြီဟုမြင်အပ်
 သောဘောဇဉ်ရှိတော်မူပြီ၊ ပရိပုဏ္ဏော၊ ဆွမ်းစားခြင်းကိစ္စပြည့်စုံတော်မူပြီ
 ပရိယောသိတော၊ ဆုံးစေအပ်သောဆွမ်းစားခြင်းရှိတော်မူပြီ၊ သုတိတော၊
 ချမ်းသာခြင်းရှိတော်မူပြီ၊ ယာဝဒတ္ထော၊ အလိုတော်အတိုင်းဘုန်းပေးတော်
 မူပြီ၊ ဘဂဝတော၊ မြတ်စွာဘုရားအား၊ အတိရေကဓမ္မော၊ လွန်သောသဘော
 ရှိသော၊ ဆန္တိယဓမ္မော၊ စွန့်အပ်သော သဘောရှိသော၊ အယံဝိဏ္ဏပါတော၊
 ဤဆွမ်းသည်၊ အတ္ထိစ၊ ရှိသည်သာလျှင်တည်း၊ မယံ၊ ငါတို့သည်၊ သစေန
 ဘုဉ္ဇိသာမ၊ အကယ်၍မစားကုန်အံ့၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဣဒါနိ၊
 ယခုပင်လျှင်၊ အပ္ပဟာရိတေဝါ၊ စိမ်းသော မြက်သစ်ပင်မရှိသောအရပ်၌
 မူသည်း၊ ဆန္ဒေဿာမိ၊ စွန့်တော်မူထွက်၊ အပ္ပါဏကော၊ ပိုးမရှိသော၊ ဥဒကေ
 ဝါ၊ ရေ၌မူထည်း၊ ဩဝိဿပေဿာမိ၊ သွန်တော်မူထွက်၊ ဘိက္ခုဝေ၊ ရဟန်း
 တို့၊ တုဋ္ဌေ၊ သင်တို့သည်၊ မေ၊ ငါဘုရား၏၊ ဓမ္မဒါယာဒါ၊ တရားထော်၏
 အဓမ္မခံတို့သည်၊ ဘဂဝထ၊ ဖြစ်ကုန်လော့၊ တုဋ္ဌေသင်တို့သည်၊ အာမိသ
 ဒါယာဒါ၊ ဆွမ်းစသောအာမိသဟူသောပစ္စည်းလေးပါး၏အဓမ္မခံတို့သည်
 မာဘဝထ၊ မဖြစ်ကုန်လင့်၊ ဣတိဇေဝံစနံ၊ ဤစကားကို၊ ဘဂဝတော၊ မြတ်စွာ
 ဘုရားသည်၊ ဝုတ္တံခေါပန၊ ဟောတော် မူအပ်သည် သာလျှင် တည်း၊
 ယဒိဒေယာအယံဝိဏ္ဏပါတော၊ အကြင်ဆွမ်းမည်သည်၊ အတ္ထိ၊ ရှိ၏၊ ဇေဝံ
 ဝိဏ္ဏပါတံ၊ ဤဆွမ်းသည်၊ အာမိသညတရံ၊ ဆွမ်းစသော အာမိသတို့တွင်
 တပါ၊ ပင်တည်း၊ အဟံ၊ ငါသည်၊ ဣမံဝိဏ္ဏပါတံ၊ ဤဆွမ်းကို၊ အဘုဉ္ဇိတွာ၊
 မစားမူ၍၊ ဣမိနာဝဇိဗာစ္ဆာဒုဗ္ဗဇျေန၊ ဤငတ်မွတ်သည်၏အဖြစ်အားနည်း
 သည်၏အဖြစ်ဖြင့်သာလျှင်၊ ဣဒါနိ၊ ယခုအခါ၌၊ ဣမံခတံ၊ ဤခဏကို၊ ဝိတိ
 နာမေတိယထာ၊ လွန်စေသကဲ့သို့၊ ဇေဝံတထာ၊ ထိုအတူ၊ ဧတ္ထိဒိဝံ၊ ညဉ့်နေ
 ကို၊ ဝိဘိနာမေယျံ၊ လွန်စေရမူကား၊ ယံနန္န၊ ကောင်းထေ့စွာ၊ ဣတိဇေဝံ၊ ဤသို့

သောအကြံ သည်းအသံ၊ ဖြစ်ရာ၏။ သောဘိက္ခု၊ ထိုရဟန်းသည်။ တံပိဏ္ဍ
 ပါတံ၊ ထိုမြတ်စွာဘုရား၏စားကြွင်းတော်ဖြစ်သောဆွမ်းကို၊ အဘူပိတ္တံ၊
 မစားမူ၍၊ ဇေတနဝဇိဗန္ဓာဒုဗ္ဗလေျော၊ ထိုသို့တော်မွတ်သည်၏အဖြစ်အား
 နည်းသည်၏အဖြစ်ဖြင့်သာလျှင်၊ တံခေတံ၊ ထိုခဏကို၊ ဝိတိနာမေတိယထာ၊
 လွန်စေသကဲ့သို့၊ ဧဝံတထာ၊ ထိုအတူ၊ ရတ္တိဒိံ၊ ညဉ့်နေ့ကို၊ ဝိတိနာမေယျ၊
 လွန်စေရာ၏။ အထပစ္စာ၊ ထိုမှနေောက်၌၊ ဒုတိယဿ၊ နှစ်ယောက်မြောက်
 သော၊ ဘိက္ခုနော၊ ရဟန်းအား၊ ဧဝံ၊ ဤသို့သောအကြံသည်၊ အဿ၊ ဖြစ်ရာ၏။
 ကိံ အဿ၊ အဘယ်သို့ဖြစ်ရာသနည်း၊ ဘဂဝါ မြတ်စွာဘုရားသည်၊ ခေါ၊
 စင်စစ်၊ ဘုရား၊ ဆွမ်းစား၍ ပြီးတော်မူပြီ၊ ပဝါရိတော၊ တံပြီဟုမြစ်အပ်
 သောဘောဇဉ်ရှိတော်မူပြီ၊ ပရိပုဏ္ဏော၊ ဆွမ်းစားခြင်းကိုစု ပြည့်စုံတော်မူ
 ပြီ၊ ပရိယောသိတော၊ ဆုံးစေအပ်သော ဆွမ်းစားခြင်းရှိတော်မူပြီ၊ သုတိ
 တော၊ ချမ်းသာခြင်းရှိတော်မူပြီ၊ ယာဝဒက္ခော၊ အလိမ္မာတိုင်းဘုန်းပေးတော်
 မူပြီ၊ ဘဂဝတော၊ မြတ်စွာဘုရားအား၊ အတိရေကဓမ္မော၊ လွန်သောသဘော
 ရှိသော၊ ဆန္ဒဓမ္မော၊ စွန့်အပ်သောသဘောရှိသော၊ အယံပိဏ္ဍပါတော၊
 ဤဆွမ်းသည်၊ အတ္တိစ၊ ရှိသည်သာလျှင်တည်း၊ မယံ၊ ငါတို့သည်၊ သစေ
 နဘူပိဿာမ၊ အကယ်၍ မစားကုန်ငြားအံ့၊ ဣဒါနိ၊ ယခုအခါ၌၊ ဘဂဝါ၊
 မြတ်စွာဘုရားသည်၊ အပ္ပဟရိဗေဝါ၊ ဝမ်းသောမြက်သစ်ပင်ရှိသောအရပ်
 ၌မူလည်း၊ ဆဇေဿဘိ၊ စွန့်တော်မူလတ္တံ့၊ အပ္ပါဏကော၊ ပိုးမရှိသော၊ ဥဒ
 ကော၊ ရေ၌မူလည်း၊ ဩဝိဿာပေဿတိ၊ သွန်တော်မူလတ္တံ့၊ အဟံ၊ ငါ
 သည်၊ ဣဝံပိဏ္ဍပါတံ၊ ဤဆွမ်းကို၊ ဘူပိတ္တံ၊ စား၍၊ ဣဝံဇိဗန္ဓာဒုဗ္ဗလျံ၊
 ဤတော်မွတ်သည်၏အဖြစ် အားနည်းသည်၏ အဖြစ်ကို၊ ပဗ္ဗိဒေနာ ဒေတွာ၊
 တာဘန်ပျောက်၍၊ ဣဒါနိ၊ ယခုအခါ၌၊ ဣဝံခေတံ၊ ဤခဏကို၊ ဝိတိနာမေတိ
 ယထာ၊ လွန်စေသကဲ့သို့၊ ဧဝံတထာ၊ ထိုအတူ၊ ရတ္တိဒိံ၊ ညဉ့်နေ့ကို၊ ဝိတိ
 နာမေယျ၊ လွန်စေရမူကား၊ ယံနုနု၊ ကောင်းလေစွာ၊ ဣတိဧဝံ၊ ဤသို့သော
 အကြံသည်၊ အဿ၊ ဖြစ်ရာ၏။ သောဘိက္ခု၊ ထိုရဟန်းသည်။ တံပိဏ္ဍပါတံ၊
 ထိုဆွမ်းကို၊ ဘူပိတ္တံ၊ စား၍၊ ဇိဗန္ဓာဒုဗ္ဗလျံ၊ တော်မွတ်သည်၏ အဖြစ်
 အားနည်းသည်၏အဖြစ်ကို၊ ပဗ္ဗိဒေနာဒေတွာ၊ တာဘန်ပျောက်၍၊ တံခေတံ၊
 ထိုအခိုက်အတန့် ခဏကို၊ ဝိတိနာမေတိ ယထာ၊ လွန်စေ သကဲ့သို့၊ ဧဝံ
 တထာ၊ ထိုအတူ၊ ရတ္တိဒိံ၊ ညဉ့်နေ့ကို၊ ဝိတိနာမေယျ လွန်စေရာ၏။ ဘိက္ခု
 ဝေ၊ ရဟန်းတို့၊ သောဘိက္ခု၊ ထိုရဟန်းသည်။ တံပိဏ္ဍပါတံ၊ ထိုဆွမ်းကို၊
 ဘူပိတ္တံ၊ စား၍၊ ဇိဗန္ဓာဒုဗ္ဗလျံ၊ တော်မွတ်သည်၏အဖြစ်အားနည်းသည်၏

အဖြစ်ကို၊ ပဋိဝိနောဒေတွာ၊ တာဝန်ပျော်၍၊ တံဝဏံ၊ ထိုအခိုက်အတန့်ခဏ
 ကိုးဝိတိနာမေတိယထာ၊ လွန်စေသကဲ့သို့၊ ဇေဝံတထာ၊ ထိုအတူ၊ ရတ္တိဒိဝံ၊ ညဉ့်
 နေ့ကို၊ ကိဉ္ဇာဝိတိနာမေယျ၊ အကယ်၍လွန်စေရာ၏ရှင်၊ အထခေါ၊ ထိုသို့
 လွန်ပြားသော်လည်း၊ ဝုရိမော၊ ရှေး၌ဖြစ်သော၊ ယောဘိက္ခု၊ အကြင်ရဟန်း
 သည်၊ တံဝိဇ္ဇာပါတံ၊ ထိုဆွမ်းကို၊ ပဋိက္ခိဝိတွာ၊ ပယ်၍၊ သမဏဓမ္မံ၊ ရဟန်း
 တရားကို၊ ကရေတိ၊ အားထုတ်၏၊ ဇေဝံသ္မာ၊ ထိုကြောင့်၊ အသု၊ ဤမည်
 သော၊ သောဝေ၊ ထိုရဟန်းသည်သာလျှင်၊ ဣတော၊ ဤဒုတိယရဟန်းထက်၊
 ဝုဇ္ဇာဘရောစ၊ လွန်စွာပူဇော်အပ်သည်လည်း၊ ဟောတိ၊ ဖြစ်၏၊ ပါသံသတ
 ရောစ၊ အလွန်မြီးမွှမ်းအပ်သည်လည်း၊ ဟောတိ၊ ဖြစ်၏၊ တံဝိက္ခံ၊ ထိုရဟန်း
 ကို၊ ကိဿဟေတု၊ အဘယ်အကြောင်းကြောင့်၊ ပသံသတိ၊ မြီးမွှမ်းတော်မူ
 သနည်း၊ တိက္ခဝေ၊ ရဟန်းတို့၊ တိယသ္မာ၊ အကြင်ကြောင့်၊ တံဝိဇ္ဇာပါတပရိက္ခိ
 ပနံ၊ ထိုစားကြွင်းတော်ဖြစ်သောဆွမ်းကိုပယ်ခြင်းသည်၊ တသေဝဘိက္ခု
 နော၊ ထိုရဟန်းအားသာလျှင်၊ ဒိဗ္ဗာရတ္တိ၊ ရှည်မြင့်စွာသောညည့်နေ့ပတ်လုံး၊
 အပ္ပိန္နကာယ၊ အလိုနည်းသည်၏ အဖြစ်၌လည်းကောင်း၊ သန္တု၊ မြို့ယာ၊
 ရောင့်ရဲခြင်း၌ လည်းကောင်း၊ သံလေခါယ၊ ခေါင်းပါးခြင်း၌ လည်း
 ကောင်း၊ သုဘရတာယ၊ မိမိကိုယ်ကို မိမိမွှေးမြူလွယ်သည်၏ အဖြစ်၌
 လည်းကောင်း၊ ဝိရိယာရန္တာယ၊ လုံ့လကြီးကုတ် အားထုတ်ခြင်း၌လည်း
 ကောင်း၊ သံဝတ္တိဿတိ၊ ဖြစ်လတ္တံ့၊ ဣတိတသ္မာ၊ ထိုကြောင့်၊ ပသံသတိ၊
 မြီးမွှမ်းတော်မူ၏၊ တိက္ခဝေ၊ ရဟန်းတို့၊ တသ္မာ၊ ထိုကြောင့်၊ ဣဟ၊ ဤသာ
 သနာထော်၌၊ မေ၊ ငါတရား၏၊ ဓမ္မဒါယာဒါ၊ တရားတော်၏အမွှေခံတို့သည်၊
 ဘဝထ၊ ဖြစ်ကြကုန်လော့၊ အာမိသဒါသံဒါ၊ ဆွမ်းစသော အာမိသဟူသော
 ပစ္စည်းလေးပါး၏ အမွှေခံတို့သည်၊ မာဘဝထ၊ မဖြစ်ကြ ကုန်လင့်၊ မေ၊ ငါ
 တရား၏၊ သာဝကာ၊ တပည့်တို့သည်၊ ကိန္နိ၊ အဘယ်သို့လျှင်၊ ဓမ္မဒါယာဒါ၊
 တရားထော်၏အမွှေခံတို့သည်၊ ဘဝေယျံ၊ ဖြစ်ပါကုန်အံ့နည်း၊ အာမိသဒါ
 ယာဒါ၊ ဆွမ်းစသော အာမိသဟူသော ပစ္စည်းလေးပါး၏ အမွှေခံတို့သည်၊
 ဘဝေယျံ၊ မဖြစ်ပါကုန်အံ့နည်း၊ ဣတိ၊ ဤသို့၊ တုဌေသု၊ သင်တို့၌၊ မေ၊
 ငါတရား၏၊ အနုကမ္ဘာ၊ သနားတော်မူခြင်းသည်၊ အတ္ထိ၊ ရှိ၏၊ ဣဒံ၊ ဤသုတ်
 ကို၊ ဘဝဝါ၊ မြတ်စွာတရားသည်၊ အဝေ၊ မိန့်တော်မူ၏၊ ဣဒံ၊ ဤသုတ်ကို၊
 ဝတွာစ၊ မိန့်တော်မူပြီး၍သာလျှင်၊ သုဂတော၊ ကောင်းသောစကားကို ဆို
 ထော်မူကတ်သော မြတ်စွာတရားသည်၊ အာသနာ၊ နေရာမှ၊ ဥဋ္ဌာယ၊
 ထထော်မူ၍၊ ဝိဟာရံ၊ မဟာဂန္ဓကုမိုတိုက်ထော်သို့၊ ပါဝိသိ၊ ဝင်ထော်မူ၏၊

တကြံခေါ၊ ထို့အခါ၌။ အာယသ္မာသာရိပုတ္တော၊ အရှင်သာရိပုတ္တရာသည်။
ဘဂဝင်တော၊ မြတ်စွာဘုရားသည်။ အဗိရပက္ကန္တဿ၊ ဗဲကြွတော်မူ၍မကြာ
မြင့်မီး၊ တာဝ။ ထိုမျှထောက်၊ ဘိက္ခု၊ ရဟန်းတို့ကို။ အာသုသောဘိက္ခဝေတိ၊
ငါ့ရှင်ရဟန်းတို့ဟူ၍။ အာမန္တေထိ၊ ခေါ်တော်မူ၏။ အာသုသောဘိ၊ ငါ့ရှင်ဟူ
၍။ တေဘိက္ခု၊ ထိုရဟန်းတို့သည်။ အာယသ္မာထောသာရိပုတ္တဿ၊ အရှင်သာရိ
ပုတ္တရာအား၊ ပစ္စသေသာသံ၊ ဝန်ခံကုန်၏။ အာယသ္မာရိပုတ္တော၊ အရှင်သာရိ
ပုတ္တရာသည်။ ဧတံဝစနံ၊ ဤစကားကို။ အဝေါစ၊ မိန့်တော်မူ၏။ ကိံအဝေါစ၊
အဘယ်သို့မိန့်တော်မူသနည်း။ အာသုသော၊ ငါ့ရှင်တို့၊ ကိတ္တာဝတာ၊ အဘယ်
မျှအတိုင်းအရှည်ရှိသော အကြောင်းဖြင့်။ ပဗိဝိတ္တဿ၊ သုံးပါးသောဆိတ်
ခြင်းဝိဝေကရှိတော်မူသည်ဖြစ်၍။ ဝိဟရတော၊ နေတော်မူသော၊ သတ္တု၊
မြတ်စွာဘုရား၏။ သာဝကာ၊ တပည့်တို့သည်။ ဝိဝေကံ၊ သုံးပါးသောဆိတ်
ခြင်း ဝိဝေကကို။ နာနုထိက္ခန္တိနုခေါ၊ အတုလိုက်၍ မကျင့်ကုန် သနည်း။
ကိတ္တာဝတာ။ အဘယ်မျှ အတိုင်း အရှည်ရှိသော အကြောင်းဖြင့်။ ပဗိ
ဝိတ္တဿ၊ သုံးပါးသောဆိတ်ခြင်းဝိဝေကရှိတော်မူသည်ဖြစ်၍။ ဝိဟရတော၊
နေတော်မူသော၊ သတ္တု၊ မြတ်စွာဘုရား၏။ သာဝကာ၊ တပည့်တို့သည်။ ဝိဝေ
ကံ၊ သုံးပါးသောဆိတ်ခြင်းဝိဝေကကို။ အနုထိက္ခန္တိပန၊ အတုလိုက်၍ ကျင့်
ကုန်သနည်း။ ဣတိ၊ ဤသို့။ အဝေါစ၊ မိန့်တော်မူ၏။ အာသုသော၊ ငါ့ရှင်သာရိ
ပုတ္တရာ၊ မယ်၊ ငါတို့သည်။ အာယသ္မာထောသာရိပုတ္တဿ၊ အရှင်သာရိပုတ္တ
ရာ၏။ သန္တိကေ၊ အထံ၌။ ဘာထိတဿ၊ ဟောအပ်သော၊ ဧတဿ၊ ထိုစကား
၏။ အတ္ထံ၊ အနက်ကို။ အညာတံ၊ သိခြင်းငှါ။ နုရုထောဝိဝေသော၊ အရပ်ရှ
လည်း။ အာဝစ္ဆာမ၊ သာနဲ့ရပါကုန်၏။ ဝထ၊ စင်စစ်။ သာရအာယာစာမ၊
တောင်းပန်ပါကုန်၏။ အာယသ္မန္တံယေဝသာရိပုတ္တံ။ အရှင်သာရိပုတ္တရာ
အားသာယျှင်။ ဘာထိတဿ၊ ဟောအပ်သော၊ ဧတဿ၊ ထိုစကား၏။
အတ္ထော၊ အနက်သည်။ ပဗ္ဗိဘာတု၊ ထင်သည်ဖြစ်စေထော၊ အာယသ္မာထော
သာရိပုတ္တဿ၊ အရှင်သာရိပုတ္တရာ၏။ သန္တိကော၊ အထံ၌။ ဝစနံ၊ စကားကို။
သုတ္တာ၊ ကြားနာရကုန်၍။ ဘိက္ခု၊ ရဟန်းတို့သည်။ ဓာရေသန္တိ၊ ငှုတ်ကုန်
ဆောင်ကုန်လတ္တံ့။ ဣတိ၊ ဤသို့။ အာဟံသု၊ ယျောက်ကုန်၏။ အာသုသော၊
ငါ့ရှင်တို့။ တေနတိ၊ ထိုသို့နာလို ကုန်သောကြောင့် သာယျှင်။ သုဏာထ၊
နာကြကုန်လော့။ သာရကံ၊ ကောင်းစွာ။ မနုထိကရောထ၊ နှလုံးသွင်းကြကုန်
လော့။ အဟံ၊ ငါသည်။ ဘာထိသောမိ၊ ဟောပေအံ့။ ဣတိ၊ ဤသို့။ အာဟ၊ ဆို၏။
အာသုသော၊ ငါ့ရှင်၊ ဧဝံ၊ ကောင်းပါပြီ။ ဣတိခေါ၊ ဤသို့လျှင်၊ တေဘိက္ခု၊ ထို

ရဟန်းတို့သည်။ အာယသ္မုတောသာရိပုတ္တဿ။ အရှင်သာရိပုတ္တရာအား။
 ပစ္စုသောသံ၊ ဝန်ခံကုန်၏။ အာယသ္မုတောသာရိပုတ္တော။ အရှင်သာရိပုတ္တရာ
 သည်။ ထေဝစနံ။ ဤစကားကို။ အဝေါစ။ မိန့်တော်မူ၏။ ကိံအဝေါစ။
 အဘယ်သို့မိန့်တော်မူသနည်း။ အာသုသော၊ ငါ့ရှင်တို့။ ကိတ္တာဝတာ။ အဘယ်
 မှအတိုင်းအရှည်ရှိသော အကြောင်းဖြင့်။ ပပိပိတ္တဿ။ သုံးပါးသောဆိတ်
 ခြင်းပိဝေကရှိတော်မူသည်ဖြစ်၍။ ပိဟရတော။ နေတော်မူသော။ သတ္တု။
 မြတ်စွာဘုရား၏။ သာဝကာ။ တပည့်တို့သည်။ ပိဝေကံ။ သုံးပါးသောဆိတ်
 ခြင်းပိဝေကကို။ နာနုထိက္ခန္တိနုခေါ။ အတုလိုက်၍ မကျင့်ကုန် သနည်း။
 အာသုသော၊ ငါ့ရှင်တို့။ ဣဓ။ ဤသာသနာတော်၌။ ပပိပိတ္တဿ။ သုံးပါးသော
 ဆိတ်ခြင်း ပိဝေကရှိတော် မူသည်ဖြစ်၍။ ပိဟရတော။ နေတော်မူသော။
 သတ္တု။ မြတ်စွာဘုရား၏။ သာဝကာ။ တပည့်တို့သည်။ ပိဝေကံ။ ဆိတ်ခြင်း
 ကာယပိဝေကကို။ နာနုထိက္ခန္တိ။ အတုလိုက်၍ မကျင့်ကုန်။ ယေသဉ္စမ္မောနံ။
 အကြင်အကုသိုလ် တရားတို့ကိုလည်း။ ပဟာနံ။ ပယ်ခြင်းကို။ သတ္တာ။
 မြတ်စွာဘုရားသည်။ အာဟ။ မိန့်တော်မူ၏။ တေစစေဗ္ဗေ။ ထိုအကုသိုလ်
 တရားတို့ကိုလည်း။ သာဝကာ။ တပည့်တို့သည်။ နုပ္ပဗဟန္တိ။ မစွန့်ကုန်။
 ဗဟုထိကာစ၊ ပစ္စည်းလေးပါးတို့ဖြင့်ပေါများခြင်းငှါကျင့်ကုန်သည်လည်း
 ဟောန္တိ။ ဖြစ်ကုန်၏။ သာထလိကာ။ အဓိဝိလသိက္ခာကိုလျော့လျော့ယူ
 ခြင်းရှိကုန်သည်။ ဩက္ကမနေ။ အောက်အတို့သို့သက်ဝင်ကြောင်းဖြစ်သော
 နိဝရဏတရားငါးပါး၌။ ပုဗ္ဗင်္ဂမာ။ ရှေးသွားပြု၍ကျင့်ကုန်သည်။ ပပိဝေကေ။
 ဥပပိပိဝေက ဟူသော နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်၌။ နိက္ခတ္တရရာ။
 ချအပ်သော ဝန်ရှိကုန်သည်။ ဟောန္တိ။ ဖြစ်ကုန်၏။ ဣတိ။ ဤသို့။ အနိယ
 မေတွာဝ။ မမှတ်မူ၍သာလျှင်။ အာဟ။ မိန့်တော်မူ၏။ အာသုသော၊ ငါ့ရှင်တို့။
 တတြိတေသုသာဝကေသု။ ထိုတပည့်သားတို့တွင်။ ထေရာ။ မထေရ်ဖြစ်
 ကုန်သော။ ဘိက္ခု။ ရဟန်းတို့သည်။ တီဟိ။ သုံးပါးကုန်သော။ ဌာနေတိ။
 အကြောင်းတို့ဖြင့်။ ဝါရပ္ပာ။ ကဲ့ရဲ့အပ်ကုန်သည်။ ဘဝန္တိ။ ဖြစ်ကုန်၏။
 ပပိပိတ္တဿ။ သုံးပါးသော ဆိတ်ခြင်း ပိဝေကရှိတော်မူသည်ဖြစ်၍။ ပိဟရ
 တော။ နေတော်မူသော။ သတ္တု။ မြတ်စွာဘုရား၏။ သာဝကာ။ တပည့်သားတို့
 သည်။ ပိဝေကံ။ ဆိတ်ခြင်း ကာယပိဝေကကို။ နာနုထိက္ခန္တိ။ အတုလိုက်၍
 မကျင့်ကုန်။ ဣတိ။ ဤသို့။ ပဋ္ဌမေန။ ရှေးဦးစွာသော။ ဣမိနာဋ္ဌာနေန။ ဤသို့သော
 အကြောင်းဖြင့်။ ထေရာ။ မထေရ် ဖြစ်ကုန်သော။ ဘိက္ခု။ ရဟန်းတို့သည်။
 ဝါရပ္ပာ။ ကဲ့ရဲ့အပ်ကုန်သည်။ ဘဝန္တိ။ ဖြစ်ကုန်၏။ ယေသဉ္စမ္မောနံ။ အကြင်

အကုသိုလ် ရာဂျားတို့ကိုလည်း။ ပဟာနံ။ ပယ်ခြင်းကို။ သတ္ထာ။ မြတ်စွာ
 ဘုရားသည်။ အာဟာ။ ဟောတော်မူ၏။ တေစဓမ္မေ။ ထိုအကုသိုလ်တရားတို့
 ကိုလည်း။ ဥပဉ္စဝကော။ တပည့်သားတို့သည်။ နပ္ပဇဟန္တိ။ မစွန့်ကုန်။ ဣတိ။ ဤ
 သို့။ ဒုတိယေန။ နှစ်ခုမြောက်သော။ ဣမိနာဋ္ဌာနေန။ ဤသို့သောအကြောင်းဖြင့်၊
 ထေရာ။ မထေရ်ဖြစ်ကုန်သော။ ဘိက္ခု။ ရဟန်းတို့သည်။ ဝါရပ္ပာ။ ကဲ့ရဲ့အပ်
 ကုန်သည်။ ဘဝန္တိ။ ဖြစ်ကုန်၏။ ဗာဟုလိကာစ။ ပစ္စည်းထေးပါးတို့ဖြင့်ပေါ
 များခြင်းငှါကျင့်ကုန်သည်လည်း။ ဟောန္တိ။ ဖြစ်ကုန်၏။ သာထလိကာ။ အဓိ
 သိသသိက္ခာကိုလျော့လျော့ယူခြင်းရှိကုန်သည်။ ဩက္ကမနေ။ အောက်အတို့
 သို့သက်ဝင်ကြောင်းဖြစ်သော နိဝရဏတရားငါးပါး၌၊ ပုဗ္ဗင်္ဂမာ။ ရှေ့သွား
 ပြု၍ ကျင့်ကုန်သည်။ ပဝိဝေကော။ ဥပဓိဝိဝေကဟူသော နိဗ္ဗာန်သို့ရောက်
 ကြောင်းဖြစ်သော အကျင့်၌၊ နိက္ခိတ္တရရာ။ ချအပ်သော ဝန်ရှိကုန်သည်။
 ဟောန္တိ။ ဖြစ်ကုန်၏။ ဣတိ။ ဤသို့။ ထတိယေန။ သုံးခုမြောက်သော။ ဣမိနာ
 ဋ္ဌာနေန။ ဤသို့သော အကြောင်းဖြင့်၊ ထေရာ။ မထေရ် ဖြစ်ကုန်သော၊
 ဘိက္ခု။ ရဟန်းတို့သည်။ ဝါရပ္ပာ။ ကဲ့ရဲ့အပ်ကုန်သည်။ ဘဝန္တိ။ ဖြစ်ကုန်၏။
 အာဂုသော။ ငါ့ရှင်တို့။ ထေရာ။ မထေရ်ဖြစ်ကုန်သော။ ဘိက္ခု။ ရဟန်းတို့
 သည်။ တိတိ။ သုံးပါးကုန်သော။ ဣမေဟိဋ္ဌာနေဟိ။ ဤသို့သောအကြောင်းတို့
 ဖြင့်။ ဝါရပ္ပာ။ ကဲ့ရဲ့အပ်ကုန်သည်။ ဘဝန္တိ။ ဖြစ်ကုန်၏။ အာဂုသော။ ငါ့ရှင်တို့။
 တတြိထေသုသာဝကေသု။ ထိုတပည့်သားတို့တွင်၊ မဇ္ဈိမာ။ အလတ်ဖြစ်
 ကုန်သော။ ဘိက္ခု။ ရဟန်းတို့သည်။ (လ)။ နဝါ။ သီတင်းငယ်ဖြစ်ကုန်သော၊
 ဘိက္ခု။ ရဟန်းတို့သည်။ တိတိ။ သုံးပါးကုန်သော။ ဋ္ဌာနေဟိ။ အကြောင်းတို့
 ဖြင့်။ ဝါရပ္ပာ။ ကဲ့ရဲ့အပ်ကုန်သည်။ ဘဝန္တိ။ ဖြစ်ကုန်၏။ ပဝိဝိတ္တဿ။ သုံးပါး
 သောဆိတ်ခြင်းဝိဝေကရှိတော်မူသည်ဖြစ်၍၊ ဝိဟရတော။ နေတော်မူသော
 သတ္ထု။ မြတ်စွာဘုရား၏။ သာဝကော။ တပည့်သားတို့သည်။ ဝိဝေကံ။ ဆိတ်
 ခြင်းကယဝိဝေကကို၊ နာနုသိက္ခန္တိ။ အတုလိုက်၍မကျင့်ကုန်။ ဣတိ။ ဤသို့
 ပဋ္ဌမေန။ ရှေ့ဦးစွာသော။ ဣမိနာဋ္ဌာနေန။ ဤသို့သောအကြောင်းဖြင့်၊ နဝါ။
 သီတင်းငယ်ဖြစ်ကုန်သော။ ဘိက္ခု။ ရဟန်းတို့သည်။ ဝါရပ္ပာ။ ကဲ့ရဲ့အပ်ကုန်
 သည်။ ဘဝန္တိ။ ဖြစ်ကုန်၏။ ယေသဉ္စမ္မာနံ။ အကြင်အကုသိုလ်တရားတို့ကို
 ထည်း။ ပဟာနံ။ ပယ်ခြင်းကို။ သတ္ထာ။ မြတ်စွာဘုရားသည်။ အာဟာ။ ဟော
 တော်မူ၏။ တေစဓမ္မေ။ ထိုအကုသိုလ်တရားတို့ကိုလည်း။ သာဝကော။ တပည့်
 သားတို့သည်။ နပ္ပဇဟန္တိ။ မစွန့်ကုန်။ ဣတိ။ ဤသို့။ ဒုတိယေန။ နှစ်ခုမြောက်
 သော။ ဣမိနာဋ္ဌာနေန။ ဤသို့သောအကြောင်းဖြင့်။ နဝါ။ သီတင်းငယ်ဖြစ်ကုန်

သော၊ ဘိက္ခု၊ ရဟန်းတို့သည်၊ ဂါရဟ္တာ၊ ကဲ့ရဲ့အပ်ကုန်သည်၊ ဘဝန္တိ၊ ဖြစ်
ကုန်၏။ ဗာဟုလိကာစ၊ ပစ္စည်းလေးပါးများခြင်းငှါ ကျင့်ကုန်သည်လည်း၊
ဟောန္တိ၊ ဖြစ်ကုန်၏။ သာထလိကာ၊ လျော့သောသီလရှိကုန်သည်။ ဩက္ကမ
နေ၊ အောက်အတိုသို့သက်ဝင်ကြောင်းဖြစ်သော နိဝရဏတရားငါးပါး၌၊
ပုဗ္ဗင်္ဂမာ၊ ရှေ့သွားပြု၍ကျင့်ကုန်သည်၊ ပဝိဝေကော၊ ဥပမိဝိဝေကဟူသော
နိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်၌၊ နိက္ခိတ္တရော၊ ချအပ်သော ဝန်ရှိကုန်
သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဣတိ၊ ဤသို့၊ တတိယေန၊ သုံးခုမြောက်သော၊
ဣဒိနာဋ္ဌာနေန၊ ဤသို့သောအကြောင်းဖြင့်၊ နဝါ၊ သီတင်းငယ်ဖြစ်ကုန်သော၊
ဘိက္ခု၊ ရဟန်းတို့သည်၊ ဂါရဟ္တာ၊ ကဲ့ရဲ့အပ်ကုန်သည်၊ ဗာဝန္တိ၊ ဖြစ်ကုန်၏။
အာဝုသော၊ ငါ့ရှင်တို့၊ နဝါ၊ သီတင်းငယ်ဖြစ်ကုန်သော၊ ဘိက္ခု၊ ရဟန်းတို့
သည်၊ တိတိ၊ သုံးပါးကုန်သော၊ ဣမေဟိဋ္ဌာနေဟိ၊ ဤအကြောင်းတို့ဖြင့်၊
ဂါရဟ္တာ၊ ကဲ့ရဲ့အပ်ကုန်သည်၊ ဘဝန္တိ၊ ဖြစ်ကုန်၏။ အာဝုသော၊ ငါ့ရှင်တို့၊
ဧတ္ထာဝဏာ၊ ဤမျှအတိုင်း အရှည်ရှိသော အကြောင်းဖြင့်၊ ပဝိဝိတ္တဿ၊
သုံးပါးသောဆိတ်ခြင်းပိဝေကရှိတော်မူသည်ဖြစ်၍၊ ဝိဟရေတော၊ နေထော်
မူသော၊ သတ္တု၊ မြတ်စွာထုရား၏၊ သာဝကာ၊ တပည့်သားတို့သည်၊ ပိဝေကံ
သုံးပါးသောဆိတ်ခြင်းပိဝေကကို၊ နာနုသိက္ခန္တိ၊ အတုလိုက်၍မကျင့်ကုန်၊
အာဝုသော၊ ငါ့ရှင်တို့၊ ကိတ္တာဝဏာ၊ အဘယ်မျှအတိုင်းအရှည်ရှိသော
အကြောင်းဖြင့်၊ ပဝိဝိတ္တဿ၊ သုံးပါးသောဆိတ်ခြင်းပိဝေကရှိတော်မူသည်
ဖြစ်၍၊ ဝိဟရေတော၊ နေထော်မူသော၊ သတ္တု၊ မြတ်စွာထုရား၏၊ သာဝကာ၊
တပည့်သားတို့သည်၊ ပိဝေကံ၊ သုံးပါးသောပိဝေကကို၊ အနုသိက္ခန္တိ၊ ပန၊
အတုလိုက်၍ကျင့်ကုန်သနည်း။ အာဝုသော၊ ငါ့ရှင်တို့၊ ဣမ၊ ဤသာသနာ
တော်၌၊ ပဝိဝိတ္တဿ၊ သုံးပါးသောဆိတ်ခြင်းပိဝေကရှိတော်မူသည်ဖြစ်၍၊
ဝိဟရေတော၊ နေထော်မူသော၊ သတ္တု၊ မြတ်စွာထုရား၏၊ သာဝကာ၊ တပည့်
သားတို့သည်၊ ပိဝေကံ၊ ဆိတ်ခြင်းကာယပိဝေကကို၊ အနုသိက္ခန္တိ၊ အတု
လိုက်၍ကျင့်ကုန်၏။ ယေသဗ္ဗဓမ္မာနံ၊ အကြင်အကုသိုလ်တရားတို့ကိုလည်း
ပဟာနံ၊ ပယ်ခြင်းကို၊ သတ္တာ၊ မြတ်စွာထုရားသည်၊ အာဟ၊ မိန့်တော်မူ၏။
တေစဓမ္မေ၊ ထိုအကုသိုလ်တရားတို့ကိုလည်း။ သာဝကာ၊ တပည့်တို့သည်၊
ပဇောန္တိ၊ စွန့်ကုန်၏။ ဗာဟုလိကာ၊ ပစ္စည်းလေးပါးများခြင်းငှါ ကျင့်ကုန်
သည်။ နစဟောန္တိ၊ မဖြစ်ကုန်၊ သာထလိကာ၊ အမိသီလထိက္ခာကိုလျော့
လျော့ယူခြင်းရှိကုန်သည်။ နဟောန္တိ၊ မဖြစ်ကုန်၊ ဩက္ကမနေ၊ အောက်အတို
သို့သက်ဝင်ကြောင်းဖြစ်သော နိဝရဏတရားငါးပါး၌၊ နိက္ခိတ္တရော၊ ချအပ်

သောတန်ရှိကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ပဝိဝေကော၊ ဥပမိဝိဝေကဟူသော
 နိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်၌။ ပုဗ္ဗင်္ဂမာ၊ ရှေ့သွားပြု၍ကုန်ကုန်သည်။
 ဟောန္တိ၊ ဖြစ်ကုန်၏။ အာဝုသော၊ ငါ့ရှင်တို့၊ ထကြွထေသုသာဝကောသု။
 ထိုတပည့်သားတို့တွင်၊ ထေရာ၊ မထေရ်ဖြစ်ကုန်သော၊ ဘိက္ခု။ ရဟန်းတို့
 သည်။ တိဟိ၊ သုံးပါးကုန်သော၊ ဋ္ဌာနေဟိ၊ အကြောင်းတို့ဖြင့်၊ ပါသံသာ၊
 မြီးပွမ်းကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ ပဝိဝိတ္တဿ၊ သုံးပါးသောဆိတ်ခြင်း
 ဝိဝေကရှိတော်မူသည်ဖြစ်၍၊ ဝိဟရသော၊ နေထောင်မူသော၊ သတ္ထု၊ မြတ်
 စွာထုရား၏။ သာဝကာ၊ တပည့်သားတို့သည်။ ဝိဝေကံ၊ ဆိတ်ခြင်းကာယ
 ဝိဝေကကို။ အနုယိက္ခန္တိ၊ အတုလိုက်၍ကုန်ကုန်၏။ ဣတိ၊ ဤသို့၊ ဗဒ္ဓမေန။
 ရှေးဦးစွာသော၊ ဣမိနာဋ္ဌာနေန၊ ဤသို့သောအကြောင်းဖြင့်၊ ထေရာ၊ မထေရ်
 ဖြစ်ကုန်သော၊ ဘိက္ခု။ ရဟန်းတို့သည်။ ပါသံသာ၊ မြီးပွမ်းကုန်သည်။ ဘဝန္တိ။
 ဖြစ်ကုန်၏။ ယေသဉ္စေဋ္ဌာနံ၊ အကြင်အကုထုတ်တရားတို့ကိုလည်း။ ပဟာနံ၊
 ပယ်ခြင်းကို၊ သတ္ထာ၊ မြတ်စွာထုရားသည်။ အာဟ၊ ဟောတော်မူ၏။ ဝေဝ
 ခဗ္ဗေ၊ ထိုအကုထုတ်တရားတို့ကိုလည်း။ သာဝကာ၊ တပည့်သားတို့သည်။
 ပဇာန္တိ၊ စွန့်ကုန်၏။ ဣတိ၊ ဤသို့၊ ဒုတိယေန၊ နှစ်ခုမြောက်သော၊ ဣမိနာဋ္ဌာ
 နေန၊ ဤသို့သောအကြောင်းဖြင့်၊ ထေရာ၊ မထေရ်ဖြစ်ကုန်သော၊ ဘိက္ခု။
 ရဟန်းတို့သည်။ ပါသံသာ၊ မြီးပွမ်းကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ ဗာဟုလိ
 ကာ၊ ပစ္စည်းထေးပါးတို့ဖြင့်ပေးများခြင်းငှါကုန်ကုန်သည်။ နဝဟောန္တိ၊ ဖြစ်
 သည်းမဖြစ်ကုန်၊ သာထလိကာ၊ အမိဝိလသိက္ခာကို ထေရုထေရုယျ၊ ခြင်းရှိ
 ကုန်သည်။ နဟောန္တိ၊ မဖြစ်ကုန်ကြက္ကမနေ၊ အော်အတို့သို့သက်ဝင်ကြောင်း
 ဖြစ်သောနိဝရဏတရားငါးပါး၌၊ နိက္ခိတ္တရော၊ ချအပ်သော ဝန်ရှိကုန်သည်။
 ပဝိဝေကော၊ ဥပမိဝိဝေကဟူသောနိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်၌။ ပုဗ္ဗင်္ဂ
 မာ၊ ရှေ့သွားပြု၍ကုန်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဣတိ၊ ဤသို့၊ တတိ
 ယေန၊ သုံးခုမြောက်သော၊ ဣမိနာဋ္ဌာနေန၊ ဤသို့သောအကြောင်းဖြင့်၊ ထေရာ၊
 မထေရ်ဖြစ်ကုန်သော၊ ဘိက္ခု။ ရဟန်းတို့သည်။ ပါသံသာ၊ မြီးပွမ်းကုန်
 သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ အာဝုသော၊ ငါ့ရှင်တို့၊ ထေရာ၊ မထေရ်ဖြစ်ကုန်
 သော၊ ဘိက္ခု။ ရဟန်းတို့သည်။ တိဟိ၊ သုံးပါးကုန်သော၊ ဣမေဟိဋ္ဌာနေဟိ။
 ဤအကြောင်းတို့ဖြင့်၊ ပါသံသာ၊ မြီးပွမ်းကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။
 အာဝုသော၊ ငါ့ရှင်တို့၊ ထကြွထေသုသာဝကောသု၊ ထိုတပည့်သားတို့တွင်၊
 မဇ္ဈိမံ၊ အလတ်ဖြစ်ကုန်သော၊ ဘိက္ခု။ ရဟန်းတို့သည်။ (ဏ)၊ နဝါ၊ သီတင်း
 ငယ်ဖြစ်ကုန်သော၊ ဘိက္ခု။ ရဟန်းတို့သည်။ တိဟိ၊ သုံးပါးကုန်သော၊ ဋ္ဌာနေ

ဟိ၊အကြောင်းတို့ဖြင့်၊ ပါသံသာ၊ ငြိမ်းပွမ်းကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ ပဓိပိတ္တဿ၊ သုံးပါးသော ဆိတ်ခြင်းပိဝေကရှိတော်မူသည် ဖြစ်၍၊ ဝိဟရတော၊ နေတော်မူသော၊ သတ္တု၊ မြတ်စွာတရား၏၊ သာဝကော၊ တပည့်သားတို့သည်၊ ပိဝေကံ၊ ဆိတ်ခြင်းကာယ ပိဝေကကို၊ အနုထိက္ခန္တိ၊ အတုလိုက်၍ ကျင့်ကုန်၏။ ဣတိ၊ ဤသို့၊ ပဋ္ဌမေန၊ ရှေးဦးစွာသော၊ ဣဓိနာဋ္ဌာနေန၊ ဤသို့သော အကြောင်းဖြင့်၊ နဝါ၊ သိတင်းငယ် ဖြစ်ကုန်သော။ ဘိက္ခု၊ ရဟန်းတို့သည်၊ ပါသံသာ၊ ငြိမ်းပွမ်းကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ ယေသဉ္စေဋ္ဌာနံ၊ အကြင်အကုသိုလ် တရားတို့ကိုလည်း၊ ပဟာနံ၊ ပယ်ခြင်းကို၊ သတ္တော၊ မြတ်စွာတရားသည်၊ အာဟ၊ ဟောတော်မူ၏။ တေဇာဓမ္မေ၊ ထိုအကုသိုလ် တရားတို့ကိုလည်း၊ သာဝကော၊ တပည့်သားတို့သည်၊ ပဇောန္တိ၊ စွန့်ကုန်၏။ ဣတိ၊ ဤသို့၊ ဒုတိယေန၊ ဒုတိယမြောက်သော၊ ဣဓိနာဋ္ဌာနေန၊ ဤသို့သော အကြောင်းဖြင့်၊ နဝါ၊ သိတင်းငယ် ဖြစ်ကုန်သော။ ဘိက္ခု၊ ရဟန်း တို့သည်၊ ပါသံသာ၊ ငြိမ်းပွမ်းကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ ဗာဟုလိကာ၊ ပစ္စည်းလေးပါးတို့ဖြင့် ပေါများခြင်း၍ ကျင့်ကုန်သည်။ နပဟောန္တိ၊ ဖြစ်လည်းမဖြစ် ကုန်၊ သာထလိကာ၊ အဓိသိလသိက္ခာကို လျော့လျော့ယူခြင်းရှိကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဩက္ကမနေ၊ အောက်အဘို့သို့ သက်ဝင်းကြမ်းဖြစ် သောနိဝရဏတရားငါးပါး၌၊ နိက္ခိတ္တရုရာ၊ ချအပ်သောဝန်ရှိကုန်သည်။ ပပိဝေကော၊ ဥပပိပိဝေကဟူသော နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်၌၊ ပုဗ္ဗင်္ဂမာ၊ ရှေ့သွားပြု၍ ကျင့်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဣတိ၊ ဤသို့၊ တတိယေန၊ သုံးခုမြောက်သော၊ ဣဓိနာဋ္ဌာနေန၊ ဤသို့သော အကြောင်းဖြင့်၊ နဝါ၊ သိတင်းငယ်ဖြစ်ကုန်သော။ ဘိက္ခု၊ ရဟန်းတို့သည်၊ ပါသံသာ၊ ငြိမ်းပွမ်းကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ အာဝုဿော၊ ငါ့ရှင်တို့၊ ဣတ္ထာဝထာ၊ ဤမျှအတိုင်းအရှည်ရှိသော အကြောင်းဖြင့်၊ ပပိပိတ္တဿ၊ သုံးပါးသော ဆိတ်ခြင်းပိဝေကရှိတော်မူသည် ဖြစ်၍၊ ဝိဟရတော၊ နေတော်မူသော၊ သတ္တု၊ မြတ်စွာတရား၏၊ သာဝကော၊ တပည့်သားတို့သည် ပိဝေကံ၊ သုံးပါးသော ပိဝေကကို၊ အနုထိက္ခန္တိ၊ အတုလိုက်၍ ကျင့်ကုန်၏။ အာဝုဿော၊ ငါ့ရှင်တို့၊ တဩ၊ ထိုလွန်ပြီးသော ဒေသနာတော်၌၊ ထောတောစ၊ လိုချင်တစ်မက်မောခြင်းလောဘသည်လည်း၊ ပါပကော၊ ယုတ်မာစွာ၏။ ဒေါသောစ၊ ပြစ်မှားခြင်းဒေါသသည်လည်း၊ ပါပကော၊ ယုတ်မာစွာ၏။ ထော

ဘဝသစ၊ လိုချင်ထစ်မင်မောခြင်းထောဘကိုလည်း၊ ပဟာနာယ၊ ပယ်ခြင်း
 ဌ၊ ခေါ်သသာစ၊ ပြစ်မှားခြင်းခေါ်သကိုလည်း၊ ပဟာနာယ၊ ပယ်ခြင်းဌ၊
 စက္ခုကရဏီ၊ သစ္စာလေးပါးတရားတို့ကို မြင်ခြင်းကိုပြုတတ်သော၊ ဥာဏ
 ကရဏီ၊ သစ္စာလေးပါးတရားတို့ကို သိခြင်းကိုပြုတတ်သော၊ ယာမန္တိမာ
 ပဒိုပဒါ၊ အကြင်အထတ်ဖြစ်သော အကျင့်သည်၊ အတ္ထိ၊ ရှိ၏၊ သာမန္တိမာပဒို
 ပဒါ၊ ထိုအထတ်ဖြစ်သော အကျင့်သည်၊ ဥပသမာယ၊ ကိလေသာငြိမ်းခြင်း
 ဌ၊ အဘိညာယ၊ ထူးသောဥာဏ်ဖြင့်သိခြင်းဌ၊ သမ္မောဓာယ၊ အရိယမဂ်
 ဥာဏ်အကျိုးဌ၊ နိဗ္ဗာနာယ၊ ငြိမ်းခြင်းနိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းဌ၊
 သံဝက္ကတိ၊ ဖြစ်၏၊ အာဂုဿော၊ ငါ့ရှင်တို့၊ ယာမန္တိမာပဒိုပဒါ၊ အကြင်အထတ်
 ဖြစ်သောအကျင့်သည်၊ စက္ခုကရဏီ၊ သစ္စာလေးပါးတရားတို့ကိုမြင်ခြင်း
 ကိုပြုတတ်၏၊ ဥာဏကရဏီ၊ သစ္စာလေးပါးတရားတို့ကို သိခြင်းကိုပြုတတ်
 ၏၊ ဥပသမာယ၊ ကိလေသာငြိမ်းခြင်းဌ၊ အဘိညာယ၊ ထူးသောဥာဏ်ဖြင့်
 သိခြင်းဌ၊ သမ္မောဓာယ၊ အရိယမဂ်ဥာဏ်အကျိုးဌ၊ နိဗ္ဗာနာယ၊ ငြိမ်းခြင်း
 နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းဌ၊ သံဝက္ကတိ၊ ဖြစ်၏၊ သာမန္တိမာပဒိုပဒါ၊ ထိုအ
 ထတ်ဖြစ်သောအကျင့်သည်၊ ကတမာစ၊ အဘယ်နည်း၊ အရိယော၊ မြတ်သော
 အဋ္ဌဝီကော၊ အင်္ဂါရှစ်ပါးရှိသော၊ အယမေဝမဂ္ဂေါ၊ ဤမဂ္ဂင်ရှစ်ပါးတရားသာ
 ယျှင်တည်း၊ ဣဒံအယံမဂ္ဂေါ၊ ဤမဂ္ဂင်ရှစ်ပါးဟူသည်၊ သေယျထာကဏမော၊
 အဘယ်နည်း၊ သမ္မာဒိဗ္ဗိ၊ ကောင်းသောမြင်ခြင်း သမ္မာဒိဗ္ဗိလည်းကောင်း၊
 သမ္မာသင်္ကပ္ပေါ၊ ကောင်းသောကြံခြင်း သမ္မာသင်္ကပ္ပလည်းကောင်း၊ သမ္မာ
 ဝါစာ၊ ကောင်းစွာ ဆိုခြင်းသမ္မာဝါစာ လည်းကောင်း၊ သမ္မာကမ္မန္တော၊
 ကောင်းသောအမှုကိုပြုခြင်းသမ္မာရာမ္မန္တလည်းကောင်း၊ သမ္မာအာဇီဝေါ၊
 ကောင်းသောအသက်မွေးခြင်းသမ္မာအာဇီဝလည်းကောင်း၊ သမ္မာ ဝါယာ
 မော၊ ကောင်းသောလုံးလပြုခြင်းသမ္မာဝါယာမလည်းကောင်း၊ သမ္မာသတိ၊
 ကောင်းသောအောက်မေ့ခြင်း သမ္မာသတိလည်းကောင်း၊ သမ္မာသမာဓိ၊
 ကောင်းစွာထည်ကြည်ခြင်း သမ္မာသမာဓိလည်းကောင်း၊ ဣတိအယံ၊ ဤ
 သည်ပင်တည်း၊ အာဂုဿော၊ ငါ့ရှင်တို့၊ စက္ခုကရဏီ၊ သစ္စာလေးပါးတရား
 တို့ကိုမြင်ခြင်းကိုပြုတတ်သော၊ ဥာဏကရဏီ၊ သစ္စာလေးပါးတရားတို့ကို
 သိခြင်းကိုပြုတတ်သော၊ အယံသာမန္တိမာ ပဒိုပဒါ၊ ဤအထတ်ဖြစ်သော
 အကျင့်သည်၊ ဥပသမာယ၊ ကိလေသာငြိမ်းခြင်းဌ၊ အဘိညာယ၊ ထူးသော
 ဥာဏ်ဖြင့်သိခြင်းဌ၊ သမ္မောဓာယ၊ အရိယမဂ်ဥာဏ်အကျိုးဌ၊ နိဗ္ဗာနာယ၊
 ငြိမ်းခြင်းနိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းဌ၊ သံဝက္ကတိ၊ ဖြစ်၏၊ အာဂုဿော၊

ငါ့ရှင်တို့၊ တကြ၊ ထိုပံပံအပ်သော တရားတို့တွင်၊ ကောဝေဝ၊ အမျက်
 တွက်ခြင်းလက္ခဏာရှိသော ကောဝေဝသည်လည်း၊ ပါပကော၊ ယုတ်မာ၏၊
 ဥပနာဟောစ၊ ရန်ညှိုးဘွဲ့ခြင်းလက္ခဏာရှိသော ဥပနာဟသည်လည်း၊ ပါပ
 ကော၊ ယုတ်မာ၏၊ မက္ခောစ၊ သူတပါးတို့၏ ဂုဏ်ကျေးဇူးကို ချေဖျက်
 ခြင်းလက္ခဏာရှိသောမက္ခသည်လည်း၊ ပါပကော၊ ယုတ်မာ၏၊ ပဇ္ဇာသောစ
 အပြိုင်ပြုခြင်းလက္ခဏာရှိသော ပဇ္ဇာသသည်လည်း၊ ပါပကော၊ ယုတ်မာ၏၊
 ဣဿာစ၊ သူတပါး၏ ပြည်စုံခြင်းကို ပြုရခြင်းလက္ခဏာရှိသော ဣဿာ
 သည်လည်း၊ ပါပကော၊ ယုတ်မာ၏၊ မစ္ဆေရဗ္ဗ၊ မိမိစည်းစိမ်ကို ဖျှိတ်ခြင်း
 လက္ခဏာရှိသောမစ္ဆေရသည်လည်း၊ ပါပကံ၊ ယုတ်မာ၏၊ မာယာစ၊ မိမိ
 သည်ပြုအပ်သောယုတ်မာသောအမှုကိုဖုံးလွှမ်းခြင်း လက္ခဏာရှိသောမာ
 ယာသည်လည်း၊ ပါပကော၊ ယုတ်မာ၏၊ သာဠေယဗ္ဗ၊ မိမိမရှိသော ဂုဏ်ကို
 သူတပါးတို့အားထင်ရှားပြုခြင်းလက္ခဏာရှိသော သာဠေယသည်လည်း၊
 ပါပကံ၊ ယုတ်မာ၏၊ တစ္ဆောစ၊ စိတ်၏ခိုင်မာသည်၏ အဖြစ်လျှင်လက္ခဏာရှိ
 သောတစ္ဆသည်လည်း၊ ပါပကော၊ ယုတ်မာ၏၊ သာရန္တောစ၊ ထိုထက်အလွန်
 ခိုင်မာခြင်းလက္ခဏာရှိသော သာရန္တသည်လည်း၊ ပါပကော၊ ယုတ်မာ၏၊
 မာနောစ၊ ငါသာလျှင်မြတ်၏ဟု မိမိကိုယ်ကိုထောင်ထားခြင်းလက္ခဏာရှိ
 သောမာနသည်လည်း၊ ပါပကော၊ ယုတ်မာ၏၊ အတိမာနောစ၊ ထိုထက်
 အလွန် ထောင်ထားခြင်း လက္ခဏာရှိသော မာနသည်လည်း၊ ပါပကော၊
 ယုတ်မာ၏၊ မဒေါစ၊ ငါယောက်ျားဟူသော ယစ်ခြင်းလက္ခဏာရှိသောမဒ
 သည်လည်း၊ ပါပကော၊ ယုတ်မာ၏၊ ပမာဒေါစ၊ ငါးပါးကုန်သော ကာမ
 ဂုဏ်တို့ခွဲစိတ်ကိုထွတ်ခြင်းလက္ခဏာရှိသောပမာဒသည်လည်း၊ ပါပကော
 ယုတ်မာ၏၊ မဒဿစ၊ ငါယောက်ျားဟူသောယစ်ခြင်းလက္ခဏာရှိသောမဒ
 ကိုလည်း၊ ပဟာနာယ၊ ပယ်ခြင်း၎င်း၊ ပမာဒဿစ၊ ငါးပါးကုန်သောကာမ
 ဂုဏ်တို့ခွဲစိတ်ကိုလွတ်ခြင်းလက္ခဏာရှိသောပမာဒကိုလည်း၊ ပဟာနာယ။
 ပယ်ခြင်း၎င်း၊ စက္ခုကရဏီ၊ သစ္စာလေးပါးတရားတို့ကိုမြင်ခြင်းကို ပြုထတ်
 သော၊ ဥာဏကရဏီ၊ သစ္စာလေးပါးတရားတို့ကို သိခြင်းကိုပြုထတ်သော၊
 ယာမန္တိမာပဗ္ဗိပဒါ၊ အကြင်အလတ်ဖြစ်သော အကျင့်သည်၊ အတ္တိရှိ၏၊
 သာမန္တိမာပဗ္ဗိပဒါ၊ ထိုအလတ်ဖြစ်သောအကျင့်သည်၊ ဥပသာယာ၊ ကိလေ
 သာငြိမ်းခြင်း၎င်း၊ အဘိညာယ၊ ထူးသော ဥာဏဖြင့်သိခြင်း၎င်း၊ သမ္မောဓာ
 ယ၊ အနိယာမဂ်ဥာဏ်အကျိုး၎င်း၊ နိဗ္ဗာနာယ၊ ငြိမ်းခြင်း၊ နိဗ္ဗာန်ကိုမျက်မှောက်
 ပြုခြင်း၎င်း၊ သံဝတ္တတိ၊ ဖြစ်၏၊ အာဂုဿော၊ ငါ့ရှင်တို့၊ ယာမန္တိမာ ပဗ္ဗိပဒါ၊

၄- ဘယဘောရဝသုတ်၊
ဓမ္မဒါယာဒသုတ်။

အကြင်အလတ်ဖြစ်သောအကျင့်သည်၊ စက္ခုကရဏီ၊ သဗ္ဗာဏေပါးတရား
 တို့ကိုမြင်ခြင်းကိုပြုတတ်၏။ ဥာဏကရဏီ၊ သဗ္ဗာဏေပါး တရားတို့ကို
 သိခြင်းကိုပြုတတ်၏။ ဥပသမာယ၊ ကိလေသာပြင်းခြင်းငှါ။ အဘိညာယ၊
 ထူးသောဥာဏ်ဖြင့်သိခြင်းငှါ။ သမ္မောဓာယ၊ အရိယာမဂ်ဥာဏ်အကျိုးငှါ။
 နိဗ္ဗာနာယ၊ ပြင်းခြင်းနိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းငှါ။ သံဝတ္တတိ၊ ဖြစ်၏။ သာ
 မဏ္ဍိမာပဗိုပဒါ၊ ထိုအလတ်ဖြစ်သောအကျင့်သည်၊ ကဏမာစ၊ အဘယ်နည်း
 အရိယော၊ မြတ်သော။ အဋ္ဌာရိကော၊ အင်္ဂါရှစ်ပါးရှိသော။ အယမေဝမဂ္ဂေါ၊ ဤ
 မဂ္ဂင်ရှစ်ပါးတရားသာလျှင်တည်း။ ဣဒံအယံမဂ္ဂေါ၊ ဤမဂ္ဂင်ရှစ်ပါးဟူသည်။
 သေယျကာကတမော၊ အဘယ်နည်း။ သမ္မာဒိဗ္ဗိကောင်းသောမြင်ခြင်းသမ္မာ
 ဒိဗ္ဗိလည်းကောင်း၊ (ပ)၊ သမ္မာသမာဓိ၊ ကောင်းစွာတည်ကြည်ခြင်းသမ္မာ
 သမာဓိလည်းကောင်း။ ဣတိအယံ၊ ဤသည်ပင်တည်း။ အာဝုသော၊ ငါ့ရှင်တို့။
 စက္ခုကရဏီ၊ သဗ္ဗာဏေပါးတရားတို့ကိုမြင်ခြင်းကိုပြုတတ်သော။ ဥာဏ
 ကရဏီ၊ သဗ္ဗာဏေပါးတရားတို့ကိုသိခြင်းကိုပြုတတ်သော။ အယံခေါသ
 မဏ္ဍိမာပဗိုပဒါ၊ ထိုအလတ်ဖြစ်သောအကျင့်သည်။ ဥပသမာယ၊ ကိလေသာ
 ပြင်းခြင်းငှါ။ အဘိညာယ၊ ထူးသော ဥာဏ်ဖြင့်သိခြင်းငှါ။ သမ္မောဓာယ၊
 အရိယာမဂ်ဥာဏ်အကျိုးငှါ။ နိဗ္ဗာနာယ၊ ပြင်းခြင်းနိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်း
 ငှါ။ သံဝတ္တတိ၊ ဖြစ်၏။ အာယသ္မာသာရိပုတ္တော၊ အရှင်သာရိပုတ္တရာသည်။
 ဣဒံစနံ၊ ဤစကားကို။ အဝေါစ၊ မိန့်တော်မူ၏။ တေဘိက္ခု၊ ထိုရဟန်းတို့
 သည်။ အာယသ္မတော သာရိပုတ္တဿ၊ အရှင်သာရိပုတ္တရာ၏။ ဘာထိတံ၊
 ဟောတော်မူအပ်သောဒေသနာကို။ အတ္တမနာ၊ နှစ်သက်သော စိတ်ရှိကုန်
 သည်ဖြစ်၍။ အဘိနန္ဒု၊ နှစ်သက် ဝမ်းမြောက်ကုန်၏။ ဣတိ၊ ဤသို့။ သုတံ၊
 ကြားအပ်ပါ၏။ ။

တတိယံ၊ သုံးခုမြောက်သော။ ဓမ္မဒါယာဒသုတ္တန္တံ၊ ဓမ္မဒါယာဒသုတ်
 သည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

၄- ဘယဘောရဝသုတ်၊

၃၄။ ဘန္တေ၊ အရှင်ထုရားကသာပ၊ ဣဒံသုတ္တံ၊ ဤဘယဘောရဝသုတ်ကို၊
 မေမယာ၊ အကျွန်ုပ်အာနန္ဒာမထေရ်သည်။ ဘဂဝတော၊ မြတ်စွာဘုရား၏။
 သမ္ပုခါ၊ မျက်မှောက်တော်မူ၊ ဧဝံ၊ ဤသို့။ သုတံ၊ ကြားအပ်ပါ၏။ ကိံသုတံ၊
 အဘယ်သို့ကြားအပ်ပါသနည်း။ ဧကံ၊ တပါးသော။ သမယံ၊ အခါ၌၊ ဘဂဝါ။

မြတ်စွာဘုရားသည်။ သာဝဏ္ဏိယံ၊ သာဝဏ္ဏိပြည်၌။ အနာထဝိက္ခိကဿ၊ အနာထဝိဇာတိသုဋ္ဌေး၏။ အာရာမေ။ နှလုံးရှေ့ထောင့်ပျော်ဘွယ်ရာဖြစ်သော၊ ဇေတဝနေ၊ ဇေတဝန်ကျောင်းတော်၌။ ဝိဟာရတိ၊ နေထိုင်မှု၏။ အထခေါ၊ ထိုအခါ၌။ ဇာဏုသောဏီ၊ ဇာဏုသောဏီအမည်ရှိသော ဗြာဟ္မဏော၊ ပုရောဟိတ်ပုဏ္ဏားသည်။ ယေန၊ အကြင်အရပ်၌။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ အတ္ထိ၊ ရှိတော်မူ၏။ တေန၊ ထိုဘုရားရှိတော်မူရာ အရပ်သို့။ ဥပသင်္ကမိ၊ ကပ်လေ၏။ ဥပသင်္ကမိတွာ၊ ကပ်လေပြီး၍။ ဘဂဝတာ၊ မြတ်စွာဘုရားနှင့်။ သဒ္ဓိံ၊ တကွ။ သမ္မောဒိ၊ ဝမ်းမြောက် ဝမ်းသာပြောဟော၏။ သမ္မောဒနိယံ၊ ဝမ်းမြောက်ဝမ်းသာပြောဟောအပ်သော။ သာရဏီယံ၊ အသက်ထက်ဆုံးအောက်စေအပ်သော။ ကထံ၊ စကားကို။ ဝိတိသာဓေတွာ၊ ပြီးဆုံးစေ၍။ ဧကမန္တံ၊ သင့်တင့် လျောက်ပတ်သောအရပ်၌။ နိသိဒိ၊ ထိုင်နေ၏။ ဧကမန္တံ၊ သင့်တင့်လျောက်ပတ်သောအရပ်၌။ နိသိန္နောခေါ၊ ထိုင်နေပြီးသော။ ဇာဏုသောဏီ၊ ဇာဏုသောဏီအမည်ရှိသော။ ဗြာဟ္မဏော၊ ပုရောဟိတ်ပုဏ္ဏားသည်။ ဘဂဝန္တံ၊ မြတ်စွာဘုရားကို။ ဇေဝံဝစနံ၊ ဤစကားကို။ အဂေါစ၊ ယျောက်၏။ ကိံအဂေါစ၊ အဘယ်သို့ ယျောက်သနည်း။ ဧဘာဂေါတမ၊ အရှင်ဂေါတမ၊ ယေမေယေနမေကုလပုတ္တာ၊ အကြင်အမျိုးကောင်းသားတို့သည်။ ဘဝန္တံ ဂေါတမံ၊ အရှင် ဂေါတမကို။ ဥဒ္ဓိဿ၊ ရည်၍။ သဒ္ဓါ၊ ယုံကြည်ကုန်သည်ဖြစ်၍သာလျှင်။ အဂါရသ္မာ၊ အိမ်ရာထောင်သောလူ၏ဘောင်မှ၊ နိက္ခမိတွာ၊ ထွက်၍။ အနဂါရိယံ၊ အိမ်ရာမထောင်သောရဟန်း၏ဘောင်၌၊ ပဗ္ဗဇိတာ၊ ရဟန်းပြုကုန်၏။ ဘဝံဂေါတမော၊ အရှင်ဂေါတမသည်။ တေသံကုလပုတ္တာနံ၊ ထိုအမျိုးကောင်းသားတို့၏၊ ပုဗ္ဗင်္ဂိမော၊ ရှေ့သွားတည်းဘဝံဂေါတမော၊ အရှင် ဂေါတမသည်။ တေသံ ကုလပုတ္တာနံ၊ ထိုအမျိုးကောင်းသားတို့အား၊ ဗဟုကာရော၊ များသောကျေးဇူးရှိ၏။ ဘဝံဂေါတမော၊ အရှင်ဂေါတမသည်။ တေသံကုလပုတ္တာနံ၊ ထိုအမျိုးကောင်းသားတို့ကို။ သမာဒပေတာ၊ သိက္ခာသုံးပါးတို့ကိုဆောက်တည်စေတတ်၏။ သာဇနတာ၊ ထိုလူများအပေါင်းသည်။ ဘောတောစပနဂေါတမဿ၊ အရှင်ဂေါတမ၏သာလျှင်။ ဒိဋ္ဌာနုဂတ္ထိ၊ မြင်ဘူးသောအခြင်းအရာဖြင့် အစဉ်လိုက်ခြင်းသို့။ အာပဇ္ဇတိ၊ ရောက်၏။ ဣတိ၊ ဤသို့။ အဂေါစ၊ ယျောက်၏။ ဗြာဟ္မဏ၊ ပုဏ္ဏား။ ဇေဝံ၊ ထိုသင်ယျောက်သောစကားသည်။ ဇေဝံ၊ ဤသင်ယျောက်တိုင်းမှန်ပေ၏။ ဗြာဟ္မဏ၊ ပုဏ္ဏား။ ဇေဝံ၊ ထိုသင်ယျောက်သောစကားသည်။ ဇေဝံ၊ ဤသင်ယျောက်တိုင်းမှန်ပေ၏။ ဗြာဟ္မဏ၊ ပုဏ္ဏား။ ယေတေကုလပုတ္တာ၊ အကြင်

အမျိုးကောင်းသားတို့သည်၊ မမံ၊ ငါဘုရားကို၊ ဥဒ္ဓိဿ၊ ရည်၍၊ သဒ္ဓါ၊ ယုံကြည်ကုန်သည်ဖြစ်၍သာလျှင်၊ အဂါရသ္မာ၊ အိမ်ရာထောင်သောလူ၏ ဘောင်မှ၊ နိက္ခမိတွာ၊ ထွက်၍၊ အနဂါရိယံ၊ အိမ်ရာမထောင်သောရဟန်း၏ ဘောင်၌၊ ပဗ္ဗဇိတာ၊ ရဟန်းပြုကုန်၏၊ ဣတဇ္ဇာ၊ မြီနှိပ်စက်သောကြောင့်၊ နပဗ္ဗဇိတာ၊ ရဟန်းမပြုကုန်၊ ဘယဇ္ဇာ၊ ဒုက္ခိက္ခဘေးစသည်တို့ နှိပ်စက်သောကြောင့်၊ နပဗ္ဗဇိတာ၊ ရဟန်းမပြုကုန်၊ အဟံ၊ ငါဘုရားသည်၊ တေသံကုလပုတ္တာနံ၊ ထိုအမျိုးကောင်းသားတို့၏၊ ပုဗ္ဗင်္ဂမော၊ ရှေ့သွားတည်း၊ အဟံ၊ ငါဘုရားသည်၊ တေသံကုလပုတ္တာနံ၊ ထိုအမျိုးကောင်းသားတို့အား၊ ဗဟုကဋ္ဌရော၊ များသောလျှောက်ဖူးဖူးရှိ၏၊ အဟံ၊ ငါဘုရားသည်၊ တေသံကုလပုတ္တာနံ၊ ထိုအမျိုးကောင်းသားတို့ကို၊ သမာဓ ပေတာ၊ သိက္ခာသုံးပါး တို့ကို ဆောက်တည်စေတတ်၏။ သာဇနတာ၊ ထိုလူများအပေါင်းသည်၊ မမစပန၊ ငါဘုရား၏သာလျှင်၊ ဒိဋ္ဌာနုဂတိံ၊ မြင်ဘူးသောအခြင်းအရာဖြင့်အစဉ်လိုက် ခြင်းသို့၊ အာပဇ္ဇတိ၊ ရောက်၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏၊ ဘောဇေ၊ တမ၊ အရှင်ဂေါတမ၊ အရညဝနပတ္တာနိ၊ တောလူတို့၏ဥပစာနှင့်မနီးကုန်သော၊ ပန္နာနိ၊ အဆုံး၌ထည်ကုန်သောလူတို့၏ နေရာရွာမှအလွန်ဝေးကုန်သော၊ သေနာသနာနိ၊ ကျောင်းတို့သည်၊ ဒုရဘိသမ္ဘဝါနိ၊ ဘုန်းပါရမီနည်းသောပုဂ္ဂိုလ်တို့သည် သည်ခံနိုင်ခဲကုန်၏၊ ပဝိဝေကံ၊ အခြွေအရံတို့မှဖွဲ့၍ နေခြင်းတည်းဟူသောကာယဝိဝေကသည်၊ ဒုက္ကရံ၊ ခဲရင်းထွစွာ၏၊ ဧကတ္တေ၊ တယောက်အထည်းတည်းအဖြစ်၌၊ ဒုရဘိရမံ၊ မွေ့လျော်နိုင်ခဲ၏၊ ဝနာနိ၊ တောမည်သည် တို့သည်၊ သမာမိံ၊ ဥပစာရသမာမိ အပ္ပနာ သမာမိကို၊ အလဘမာနဿ၊ မရသော၊ သိက္ခာနော၊ ရဟန်း၏၊ မနော၊ မိတ်ကို၊ ဟရန္တိ၊ မညော၊ ဆောင်ကုန်သကဲ့သို့ဟည်း၊ ဣတိ၊ ဤသို့၊ အဝေါစ၊ လျှောက်ပြန်၏၊ ဗြာဟ္မဏ၊ ပုဏ္ဏား၊ ဧဝံ၊ ထိုသင်လျှောက်သောစကားသည်၊ ဧဝံ၊ ဤသင်လျှောက်တိုင်းမှန်ပေ၏၊ ဗြာဟ္မဏ၊ ပုဏ္ဏား၊ ဧဝံ၊ ထိုသင်လျှောက်သောစကားသည်၊ ဧဝံ၊ ဤသင်လျှောက်တိုင်းမှန်ပေ၏၊ ဗြာဟ္မဏ၊ ပုဏ္ဏား၊ ဧဝေါ၊ စင်စစ်၊ အရညဝနပတ္တာနိ၊ တောလူတို့၏ဥပစာနှင့်မနီးကုန်သော၊ ပန္နာနိ၊ အဆုံး၌ထည်ကုန်သော၊ သေနာသနာနိ၊ ကျောင်းတို့သည်၊ ဒုရဘိသမ္ဘဝါနိ၊ ဘုန်းပါရမီနည်းသောပုဂ္ဂိုလ်တို့သည်သည်၊ ခံနိုင်ခဲကုန်၏၊ ပဝိဝေကံ၊ အခြွေအရံတို့မှဖွဲ့၍နေခြင်းတည်းဟူသောကာယဝိဝေကသည်၊ ဒုက္ကရံ၊ ခဲရင်းထွစွာ၏၊ ဧကတ္တေ၊ တယောံအထည်းတည်းအဖြစ်၌၊ ဒုရဘိရမံ၊ မွေ့လျော်နိုင်ခဲ၏၊ ဝနာနိ၊ တောမည်သည် တို့သည်၊ သမာမိံ၊ ဥပစာရ သမာမိ အပ္ပနာ

သမာဓိကို၊ အလတမာနဿ၊ မရသော၊ ဘိက္ခုနော၊ ရဟန်း၏၊ မနော၊ စိတ်ကို၊ ဟရန္တိ မညေ၊ ဆောင်ကုန်သကဲ့သို့တည်း၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏၊ ဗြာဟ္မဏ၊ ပုဂ္ဂိုလ်၊ သဗ္ဗောဓော၊ အရိယာမဂ်ဖြစ်သည်မှ၊ ပုဗ္ဗေဝ၊ ရှေ့အတို၌ သာလျှင်၊ အနုဘိသမ္မုဒ္ဓဿ၊ သစ္စာလေးပါးတရားတို့ကိုမသိသေးသော၊ ဗောဓိသတ္တဿေဝ၊ ဘုရားလောင်းသည်သာလျှင်၊ သတောသန္တဿ၊ ဖြစ်သော၊ မယံပိခေါ၊ ငါ့အားလည်း၊ ဧဝံဧသောပရိဝိတက္ကော၊ ဤသို့သောအကြံသည်၊ အဟောသိ၊ ဖြစ်၏၊ ကိံ အဟောသိ၊ အတယ်သို့ဖြစ်သနည်း၊ အရညဝနပတ္တာနိ၊ တောလူတို့၏ဥပစာနှင့်မနီးကုန်သော၊ ပန္နာနိ၊ အဆုံး၌တည်ကုန်သော၊ သေနာသနာနိ၊ ကျောင်းတို့သည်၊ ဒုရဘိသမ္ဘဝါနိ၊ ထုန်းပါရမီနည်းသောပုဂ္ဂိုလ်တို့သည်သည်းခံနိုင်ခဲကုန်၏၊ ပပိတေကံ၊ အမြွှအရံတို့မှဖွဲ့၍နေခြင်းတည်းဟူသောကာယဝိဝေကသည်၊ ဒုက္ကရံ၊ ခဲရင်းထွဇ္ဇာ၏၊ ဧကက္ကေ၊ တယောံအတည်းတည်းအဖြစ်၌၊ ဒုရဘိရမံ၊ မြေလျော်နိုင်ခဲ၏၊ ဝနာနိ၊ တောမည်သည်တို့သည်၊ သမာဓိံ၊ ဥပစာရသမာဓိအပ္ပနာသမာဓိကို၊ အလတမာနဿ၊ မရသော၊ ဘိက္ခုနော၊ ရဟန်း၏၊ မနော၊ စိတ်ကို၊ ဟရန္တိ မညေ၊ ဆောင်ကုန်သကဲ့သို့တည်း၊ ဣတိဧဝံဧသောပရိဝိတက္ကော၊ ဤသို့သောအကြံသည်၊ အဟောသိ၊ ဖြစ်၏၊ ဗြဟ္မဏ၊ ပုဂ္ဂိုလ်၊ တသမယံ၊ ထိုဘုရားလောင်းဖြစ်သောငါ့အား၊ ဧဝံဧသောပရိဝိတက္ကော၊ ဤသို့သောအကြံသည်၊ အဟောသိ၊ ဖြစ်ပြန်၏၊ ကိံ အဟောသိ၊ အတယ်သို့ဖြစ်သနည်း၊ အပရိသုဒ္ဓကာယကမ္မန္တာ၊ မစင်ကြယ်သောကာယကံနှင့်ပြည့်စုံကုန်သော၊ ယေကေမိ၊ အမှတ်မရှိကုန်သော၊ သမဏာဝါ၊ ရဟန်းတို့သည်လည်းကောင်း၊ ဗြာဟ္မဏာဝါ၊ ပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ အရညဝနပတ္တာနိ၊ တောလူတို့၏ဥပစာနှင့်မနီးကုန်သော၊ ပန္နာနိ၊ အဆုံး၌တည်ကုန်သော၊ သေနာသနာနိ၊ ကျောင်းတို့ကို၊ ပဋိသေဝန္တိ၊ ဖြစ်ဆည်းကပ်ကုန်၏၊ ဘောဇ္ဇေ၊ အရှင်ဖြစ်ကုန်သော၊ တေသမဏဗြာဟ္မဏာ၊ ထိုရဟန်းပုဂ္ဂိုလ်တို့သည်၊ အပရိသုဒ္ဓကာယကမ္မန္တာသန္ဓေသာဟေတု၊ မစင်ကြယ်သောကာယကံဟူသောမိမိတို့၏အဖြစ်၏အကြောင်းကြောင့်၊ ဟဝေ၊ စင်စစ်၊ အကုသလံ၊ အပြစ်ရှိသော၊ ဘယဘေရဝံ၊ ဗိတ်၏ ထိပ်ထန်ခြင်း ကြောက်မက်ဘွယ်ကို ဖြစ်စေတတ်သောအာရုံကို၊ အဂ္ဂါယန္တိ၊ ခေါ်ဝေါ်ကုန်၏၊ အဟံခေါပန၊ ငါသည်မူကား၊ အပရိသုဒ္ဓကာယကမ္မန္တာ၊ မစင်ကြယ်သောကာယကံရှိသည်ဖြစ်၍ အရညဝနပတ္တာနိ၊ တောလူတို့၏ဥပစာနှင့်မနီးကုန်သော၊ ပန္နာနိ၊ အဆုံး၌တည်ကုန်သော၊ သေနာသနာနိ၊ ကျောင်းတို့ကို၊ နပဋိသေဝါမိ၊ မဖွဲ့၊ အဟံ

ပန၊ ငါသည်ကား။ ပရိသုဒ္ဓကာယကမ္မန္တော၊ စင်ကြယ်သော ကာယကံရှိသည်။ အတ္ထိ၊ ဖြစ်၏။ ပရိသုဒ္ဓကာယကမ္မန္တော၊ စင်ကြယ်သော ကာယကံရှိကုန်သော။ ယေဟိဝေါအရိယာ၊ အကြင်အရိယာပုဂ္ဂိုလ်တို့သည်။ အရညဝနပတ္တာနိ၊ တောလူတို့၏ ဥပစာနှင့်မနီးကုန်သော။ ပန္နာနိ၊ အဆုံး၌ထည်ကုန်သော။ သေနာသနာနိ၊ ကျောင်းတို့ကို၊ ပဋိသေဝန္တိ၊ ခြံဝဲကုန်၏။ အဟံ၊ ငါသည်။ တေသံ၊ ထိုစင်ကြယ်သော ကာယကံရှိသောအရိယာတို့တွင်၊ အညတရော၊ တယောက်အပါအဝင်ဖြစ်သောသူတည်း။ ဣတိဇေတံဇေသော ပရိဝိတက္ကော၊ ဤသို့သောအကြံသည်။ အဟောသိ၊ ဖြစ်ပြန်၏။ ဗြာဟ္မဏ၊ ပုဂ္ဂိုလ်၊ အဟံ၊ ထုရားလောင်းဖြစ်သောငါသည်။ ဇေတံပရိသုဒ္ဓကာယကမ္မတံ၊ ထိုစင်ကြယ်စွာသော ကာယကံရှိသည်၏အဖြစ်ကို။ အတ္တနိ၊ မိမိကိုယ်၌။ သံပဿမာနော၊ ကောင်းစွာမြင်သည်ဖြစ်၍၊ အရညေ၊ လူတို့၏ဥပစာနှင့်မနီးသောတောအုပ်ကြီး၌၊ ဝိဟာရာယ၊ နေခြင်းငှါ။ ဘိယေခေ၊ လှော်စွာ၊ ပလ္လောမံ၊ ချမ်းသာသည်၏အဖြစ်သို့။ အပါဒိ၊ ရောက်ပြီ။ ဗြာဟ္မဏံ၊ ပုဂ္ဂိုလ်၊ ထသုမဟ္တံ၊ ထိုထုရားလောင်းဖြစ်သောငါအား။ ဇေတံဇေသောပရိဝိတက္ကော၊ ဤသို့သော အကြံသည်။ အဟောသိ၊ ဖြစ်၏။ ကိံ အဟောသိ၊ အဘယ်သို့ဖြစ်သနည်း။ အပရိသုဒ္ဓဝစိကမ္မန္တော၊ မစင်ကြယ်သောဝစိကံနှင့်ပြည့်စုံကုန်သော။ ယေကေစိ၊ အမှတ်မရှိကုန်သော၊ သမဏာဝါ၊ ရဟန်းတို့သည်လည်းကောင်း။ ဗြာဟ္မဏာဝါ၊ ပုဂ္ဂိုလ်တို့သည်လည်းကောင်း။ (ပ)၊ အပရိသုဒ္ဓမနောကမ္မန္တော မစင်ကြယ်သော မနောကံနှင့် ပြည့်စုံကုန်သော။ (ဇ)၊ အပရိသုဒ္ဓါဇိဝါ၊ မစင်ကြယ်သော အသက်မွေးခြင်းနှင့်ပြည့်စုံကုန်သော။ ယေကေစိ၊ အမှတ်မရှိကုန်သော။ သမဏာဝါ၊ ရဟန်းတို့သည်လည်းကောင်း။ ဗြာဟ္မဏာဝါ၊ ပုဂ္ဂိုလ်တို့သည်လည်းကောင်း။ အရညဝနပတ္တာနိ၊ တောလူတို့၏ဥပစာနှင့်မနီးကုန်သော။ ပန္နာနိ၊ အဆုံး၌ထည်ကုန်သော။ သေနာသနာနိ၊ ကျောင်းတို့ကို၊ ပဋိသေဝန္တိ၊ ခြံဝဲကုန်၏။ ဘောဇ္ဈော၊ အရှင်ဖြစ်ကုန်သော။ တေသမတ ဗြာဟ္မဏာ၊ ထိုရဟန်း ပုဂ္ဂိုလ်တို့သည်။ အပရိသုဒ္ဓါဇိဝ သဇ္ဈောသဟေတု၊ မစင်ကြယ်သော အသက်မွေးခြင်းဟူသော မိမိတို့၏အဖြစ်၏အကြောင်းကြောင့်။ ဟဝေ၊ စင်စစ်၊ အကုသလံ၊ အပြစ်ရှိသော။ ဘယဘောဂံ၊ စိတ်၏ ထိပ်ထန်ခြင်း။ ကြောက်မက်ဘွယ်ကို ဖြစ်စေထုတ်သော အာရုံကို၊ အဂ္ဂါယန္တိ၊ ငေါင်ဝေါင်ကုန်၏။ အဟံခေါပန၊ ငါသည်မူကား။ အပရိသုဒ္ဓါဇိဝေါ၊ မစင်ကြယ်သော အသက်မွေးခြင်းရှိသည်ဖြစ်၍။ အရညဝနပတ္တာနိ၊ တောလူတို့၏ဥပစာနှင့်မနီးကုန်သော။ ပန္နာနိ၊ အဆုံး၌ထည်ကုန်သော။ သေနာသ

မူလပဏ္ဏာသ-ပါဠိတော်နိဿယ

နာနိ၊ ကျောင်းတို့ကို၊ နပဗ္ဗိသေဝါမိ၊ မငြိဝဲ၊ အဟံ၊ ငါသည်၊ ပရိသုဒ္ဓါဒိ၊ ဝေါ၊ စင်ကြယ်သော အသက်မွေးခြင်းရှိသည်၊ အတ္ထိ ဖြစ်၏၊ ပရိသုဒ္ဓါဒိ၊ ဝေါ၊ စင်ကြယ်သော အသက်မွေးခြင်းရှိကုန်သော၊ ယေဟိ ဝေါ အရိယာ၊ အကြင်အရိယာပုဂ္ဂိုလ်တို့သည်၊ အရညဝနပဏ္ဏာနိ၊ တောလူတို့၏ဥပစာနှင့်မနီးကုန်သော၊ ပန္နာနိ၊ အဆုံး၌တည်ကုန်သော၊ သေနာသနာနိ၊ ကျောင်းတို့ကို၊ ပဗ္ဗိသေဝန္တိ၊ ငြိဝဲကုန်၏၊ အဟံ၊ ငါသည်၊ တေသံ၊ ထိုစင်ကြယ်သော အရိယာပုဂ္ဂိုလ်တို့တွင်၊ အညဘရော၊ တယောက် အပါအဝင်ဖြစ်သောသူတည်း၊ ဣတိ တေသေဝ ပရိဝိဘက္ကော၊ ဤသို့သော အကြံသည်၊ အဟောသိ၊ ဖြစ်၏၊ ဗြာဟ္မဏ၊ ပုဏ္ဏား၊ အဟံ၊ ငါသည်၊ တေပရိသုဒ္ဓါဒိတံ၊ ထိုစင်ကြယ်သော အသက်မွေးခြင်းရှိသည်၏အဖြစ်ကို၊ အတ္တနိ၊ မိမိကိုယ်၌၊ သံပဿမာနော၊ ကောင်းစွာ မြင်သည်ဖြစ်၍၊ အရညေ၊ လူတို့၏ဥပစာနှင့်မနီးသောတောအုပ်ကြီး၌၊ ဝိဟာရာယ၊ နေခြင်းငှါ၊ ဘိယျော၊ လှည့်စွာ၊ ပလ္လောမံ၊ ချမ်းသာသည်၏ အဖြစ်သို့၊ အာပဒိ၊ ရောက်ပြီ၊ ဗြာဟ္မဏိ၊ ပုဏ္ဏား၊ တဿ ဗဟံ၊ ထိုဘုရား လောင်းဖြစ်သော ငါ့အား၊ တေသေဝ ပရိဝိဘက္ကော၊ ဤသို့သော အကြံသည်၊ အဟောသိ၊ ဖြစ်၏၊ ကံ အဟောသိ၊ အဘယ်သို့ဖြစ်သနည်း၊ အဘိဇ္ဈာလု၊ သူတပါး၏ဥစ္စာဘဏ္ဍာတို့ကို ရှေ့ကြိုလေ့ရှိကုန်သော၊ ကာမေသု၊ ဝတ္ထုကာမဂုဏ် ဘိက္ခု၊ တိဗ္ဗသာရာဂေါ၊ ပြင်းစွာတပ်ခြင်း ရှိကုန်သော၊ ယေကေစိ၊ အမှတ်မရှိကုန်သော၊ သမဏာဝါ၊ ရဟန်းတို့သည်လည်းကောင်း၊ ဗြာဟ္မဏာဝါ၊ ပုဏ္ဏားတို့သည် လည်းကောင်း၊ အရညဝနပဏ္ဏာနိ၊ တောလူတို့၏ဥပစာနှင့် မနီးကုန်သော၊ ပန္နာနိ၊ အဆုံး၌တည်ကုန်သော၊ သေနာသနာနိ၊ ကျောင်းတို့ကို၊ ပဗ္ဗိသေဝန္တိ၊ ငြိဝဲကုန်၏၊ အဘိဇ္ဈာလု၊ သူတပါးတို့၏ဥစ္စာဘဏ္ဍာတို့ကို ရှေ့ကြိုလေ့ရှိကုန်သော၊ ဘောဇ္ဇော၊ အရှင်ဖြစ်ကုန်သော၊ တေသမဏဗြာဟ္မဏာ၊ ထိုရဟန်းပုဏ္ဏားတို့သည်၊ ကာမေသု၊ ဝတ္ထုကာမဂုဏ် ဘိက္ခု၊ တိဗ္ဗသာရာဂသန္ဓေသဟေတု၊ ပြင်းစွာတပ်သော ရာဂဟူသော မိမိဘို့၏ အပြစ်၏အကြောင်းကြောင့်၊ ဟဝေ၊ စင်စစ်၊ အကုသလံ၊ အပြစ်ရှိသော၊ ဘယဘေရဝံ၊ မိတ်၏ ထိပ်လန်ခြင်း ကြောက်မက်စွယ်ကို ဖြစ်စေတတ်သော အာရုံကို၊ အဝါယန္တိ၊ ခေါ်ဝေါ်ကုန်၏၊ အဘိဇ္ဈာလု၊ သူတပါးတို့၏စည်းစိမ် ဘဏ္ဍာတို့ကို ရှေ့ကြိုလေ့ရှိသော၊ ကာမေသု၊ ဝတ္ထုကာမဂုဏ် ဘိက္ခု၊ တိဗ္ဗသာရာဂေါ၊ ပြင်းစွာတပ်ခြင်းရှိသော၊ အဟံ ခေါပန၊ ငါသည် ကား၊ အရညဝနပဏ္ဏာနိ၊ တောလူတို့၏ဥပစာနှင့်မနီးကုန်သော၊ ပန္နာနိ၊ အဆုံး

ဤတည်ကုန်သော၊ သေနာသနာနိ၊ ကျောင်းတို့ကို၊ နပဗ္ဗိသေဝါမိ၊ မရှိဝ၊ အဟံ၊
 ငါသည်၊ အနဘိဇ္ဈာလု၊ သူတပါး၏ ဥစ္စာဘဏ္ဍာတို့ကို ရှေ့ကြီးလေ့မရှိသည်၊
 အဘျိ ဖြစ်၏၊ အနဘိဇ္ဈာလု၊ သူတပါးတို့၏ ဥစ္စာဘဏ္ဍာတို့ကို ရှေ့ကြီးလေ့
 မရှိကုန်သော၊ ယေဟိဝေါအရိယာ၊ အကြင်မြတ်သော အရိယာပုဂ္ဂိုလ်တို့
 သည်၊ အရညဝနပတ္တာနိ၊ တောလူတို့၏ ဥပစာနှင့် မနီးကုန်သော၊ ပန္နာနိ၊
 အဆုံး၌ တည်ကုန်သော၊ သေနာသနာနိ၊ ကျောင်းတို့ကို၊ နပဗ္ဗိသေဝန္တိ၊ ဖြစ်ကုန်
 ၏၊ အဟံ၊ ငါသည်၊ တေသံ၊ ထိုမြတ်သော အရိယာပုဂ္ဂိုလ်တို့တွင်၊ အညတ
 ရော၊ ထယောက်အပါ အဝင်ဖြစ်သော သူတည်း၊ ဣတိဇေဝံ ဧသောပရိပိ
 တဒက္ကာ၊ ဤ သို့သော အကြံသည်၊ အဟောသိ၊ ဖြစ်၏၊ ဖြံ့ဟူ၍၊ ပုဏ္ဏား၊ အဟံ၊
 ငါသည်၊ ဧဝံ အနဘိဇ္ဈာလုဟံ၊ ထိုသူတပါးတို့၏ ဥစ္စာဘဏ္ဍာတို့ကို ကြံခြင်း
 မရှိ သည်၏၊ အဖြစ်ကို၊ အတ္တနိ၊ မိမိကိုလ်၌၊ သံပဿမာနော၊ ကောင်းစွာ မြင်
 သည်ဖြစ်၍၊ အရညော၊ လူတို့၏ ဥပစာနှင့် မနီးသော တောအုပ်ကြီး၌၊ ဝိဟာ
 ရာယ၊ နေခြင်းငှါ၊ ဘိယျာ၊ လွန်စွာ၊ ပလ္လောမံ၊ ချမ်းသာသည်၏ အဖြစ်သို့၊ အပါ
 ဒိ၊ ရောက်ပြီ၊ ဖြံ့ဟူ၍၊ ပုဏ္ဏား၊ တဿမယျံ၊ ထိုဘုရားလောင်း ဖြစ်သော
 ငါအား၊ ဧဝံ ဧသော ပရိပိတဒက္ကာ၊ ဤသို့သော အကြံသည်၊ အဟောသိ၊
 ဖြစ်၏၊ ကိံ အဟောသိ၊ အဘယ်သို့ဖြစ်သနည်း၊ ဗျာပန္နပိတ္တာ၊ တောက်ပြန်
 သော စိတ်ရှိကုန်သော၊ ပရဋ္ဌမနသင်္ကပ္ပိ၊ သူတပါးတို့၏ အကျိုးမဲ့ကို ဖြစ်စေ
 တတ်သော စိတ်အကြံရှိကုန်သော၊ ယေကေပိ၊ အမှတ်မရှိကုန်သော၊ သမဏ
 ဝါ၊ ရဟန်းတို့သည်လည်းကောင်း၊ ဖြံ့ဟူ၍၊ ပုဏ္ဏားတို့သည် လည်း
 ကောင်း၊ အရည ဝနပတ္တာနိ၊ တောလူတို့၏ ဥပစာနှင့် မနီးကုန်သော၊
 ပန္နာနိ၊ အဆုံး၌ တည်ကုန်သော၊ သေနာသနာနိ၊ ကျောင်းတို့ကို၊ နပဗ္ဗိသေ
 ဝန္တိ၊ ဖြစ်ကုန်၏၊ တောန္တော၊ အရှင်ဖြစ်ကုန်သော၊ တေသမဏ ဖြံ့ဟူ၍၊
 ထိုရဟန်း ပုဏ္ဏားတို့သည်၊ ဗျာပန္နပိတ္တ ပရဋ္ဌမနသင်္ကပ္ပသန္ဓော သဟေတု၊
 ဗျာပန္နပိတ္တ ပရဋ္ဌမနသင်္ကပ္ပဟူသော မိမိတို့၏ အပြစ်၏ အကြောင်းကြောင့်၊
 ဟဝေ၊ စင်စစ်၊ အကုသလံ၊ အပြစ်ရှိသော၊ ဘယဘောရဝံ၊ စိတ်၏ ထိပ်
 လန်ခြင်း ကြောက်မက်ဘွယ်ကို ဖြစ်စေတတ်သော အာရုံကို၊ အဝါယန္တိ၊
 ခေါ်ဝေါ်ကုန်၏၊ အဟံ ခေါ်ပန၊ ငါသည်မူကား၊ နုဗျာပန္နပိတ္တော၊ သတ္တဝါတို့
 ၏အစီး အပွားကို အလိုရှိသော စိတ်ရှိသည် ဖြစ်၍၊ နပရဋ္ဌမန သင်္ကပ္ပိ၊
 သတ္တဝါတို့၏ အစီးအပွား ချမ်းသာကို မပျက်စေလိုသော စိတ်ရှိသည်
 ဖြစ်၍၊ အရညဝနပတ္တာနိ၊ တောလူတို့၏ ဥပစာနှင့် မနီးကုန်သော၊ ပန္နာနိ၊
 အဆုံး၌ တည်ကုန်သော လူတို့၏ နေရာပျာမှ အလွန်ဝေးကုန်သော၊ သေနာ

သနာနိ။ ကျောင်း တို့ကို၊ ပဗ္ဗိသေဝါမိ၊ မြဲဘဲ၏။ အဟံ၊ ငါသည်။ မေတ္တ
 စိတ္တော၊ ချစ်ခြင်း မေတ္တာနှင့် ဟဉ်သော စိတ်ရှိသည်။ အတ္ထိ၊ ဖြစ်၏။ မေတ္တ
 စိတ္တာ၊ ချစ်ခြင်းမေတ္တာနှင့် ဟဉ်သော စိတ်ရှိကုန်သော။ ယေထိဝေါအဂိ
 ယာ။ အကြင်မြတ်သော အဂိယာပုဂ္ဂိုလ် တို့သည်။ အရညဝန ပတ္တာနိ။
 တောလူတို့၏ ဥပစာနှင့် မနီးကုန်သော။ ပန္နာနိ၊ အဆုံး၌ ထည်ကုန်သော။
 သေနာသနာနိ။ ကျောင်းတို့ကို၊ ပဗ္ဗိသေဝန္တိ။ မြဲဘဲကုန်၏။ အဟံ၊ ငါသည်။
 တေသံ၊ ထိုမြတ်သော အဂိယာပုဂ္ဂိုလ်တို့တွင်။ အညတရော၊ တယောက်
 အပါအဝင်ဖြစ်သောသူတည်း။ ဣတိဇေဝေသောပရိဝိတက္ကော၊ ဤသို့သော
 အကြံသည်။ အဟောထိ၊ ဖြစ်၏။ ဗြာဟ္မဏ၊ ပုဏ္ဏား၊ အဟံ၊ ငါသည်။ ဇေတံ
 မေတ္တစိတ္တတံ၊ ထိုချစ်ခြင်းမေတ္တာနှင့် ဟဉ်သော စိတ်ရှိသည်၏ အဖြစ်ကို၊
 အတ္တနိ၊ မိမိကိုယ်၌၊ သံပဿမာနေ၊ ကောင်းစွာမြင်သည်ဖြစ်၍။ အရညော၊
 လူတို့၏ ဥပစာနှင့် မနီးသောထောအုပ်ကြီး၌၊ ဝိဟာရာယ၊ နေခြင်း ။ ဘိက္ခုနာ၊
 လွန်စွာ။ ပလ္လာမံ၊ ချမ်းသာသည်၏ အဖြစ်သို့၊ အာပါဒိံ၊ ရောက်ပြီ။ ဗြာဟ္မဏ၊
 ပုဏ္ဏား။ တဿမဟံ၊ ထိုတရားထောင်းဖြစ်သောငါအား။ ဇေဝေသောပရိ
 ဝိတက္ကော၊ ဤသို့သောအကြံသည်။ အဟောထိ၊ ဖြစ်ပြန်၏။ ဣတိ၊ အဟောထိ၊
 အဘယ်သို့ ဖြစ်ပြန်သနည်း။ တိနမိဒ္ဓပရိယုဋ္ဌိတာ၊ စိတ်၏ ထိုင်းမှိုင်းခြင်း
 စေတသိက်၏ ထိုင်းမှိုင်းခြင်း တိနမိဒ္ဓတို့သည် နှိပ်စက် အပ်ကုန်သော။
 ယေကေစိ၊ အမှတ်မရှိကုန်သော။ သမဏာဝါ၊ ရဟန်းတို့ သည်လည်း
 ကောင်း၊ ဗြာဟ္မဏာဝါ၊ ပုဏ္ဏားတို့သည်လည်းကောင်း။ အရညဝနပတ္တာနိ။
 တောလူတို့၏ ဥပစာနှင့် မနီးကုန်သော။ ပန္နာနိ၊ အဆုံး၌ ထည်ကုန်သော။
 သေနာသနာနိ။ ကျောင်းတို့ကို၊ ပဗ္ဗိသေဝန္တိ။ မြဲဘဲကုန်၏။ ဘောဇ္ဇော၊ အရှင်
 ဖြစ်ကုန်သော။ တေသမဏဗြာဟ္မဏာ၊ ထိုရဟန်း ပုဏ္ဏားတို့သည်။ တိနမိဒ္ဓ
 ပရိယုဋ္ဌာနသဇ္ဇောသဟေတု၊ စိတ်၏ ထိုင်းမှိုင်းခြင်း စေတသိက်၏ ထိုင်း
 မှိုင်းခြင်း တိန မိဒ္ဓတို့သည် နှိပ်စက်အပ်၏ဟူသော မိမိတို့၏အ ဖြစ်၏အ
 ကြောင်းကြောင့်။ ဟဝေ၊ စင်စစ်။ အကုသလံ၊ အပြစ်ရှိသော။ ဘယဘေ
 ရံ၊ စိတ်၏ ထိပ်ထန်းခြင်း ကြောက်မက်ဘွယ်ကို ဖြစ်စေတတ်သောအာရုံ
 ကို၊ အဂ္ဂါယန္တိ။ ခေါ်ဝေါ်ကုန်၏။ အဟံခေါပန၊ ငါသည်မူကား။ နတိနမိဒ္ဓပရိ
 ယုဋ္ဌိတော၊ စိတ်၏ ထိုင်းမှိုင်းခြင်း စေတသိက်၏ ထိုင်းမှိုင်းခြင်း တိနမိဒ္ဓတို့
 သည်မနှိပ်စက် အပ်သည်ဖြစ်၍။ အရညဝနပတ္တာနိ။ တောလူတို့၏ ဥပစာ
 နှင့်မနီးကုန်သော။ ပန္နာနိ၊ အဆုံး၌ ထည်ကုန်သော။ သေနာသနာနိ။ ကျောင်းတို့
 ကို၊ ပဗ္ဗိသေဝါမိ၊ မြဲဘဲ၏။ အဟံ၊ ငါသည်။ ဝိဂတထိနမိဒ္ဓေါ၊ ကင်းသောစိတ်၏

ထိုင်းမှိုင်းခြင်းစေတထိက်၏ ထိုင်းမှိုင်းခြင်းထိနမိဒ္ဓရှိသည်။ အထို့ဖြစ်၏။
 ဝိဂတထိနမိဒ္ဓါ။ ကင်းသောစိတ်၏ ထိုင်းမှိုင်းခြင်း စေတထိက်၏ထိုင်းမှိုင်း
 ခြင်းထိနမိဒ္ဓရှိကုန်သော။ ယေဟိဝေါအရိယာ။ အကြင်မြတ်သောအရိယာ
 ပုဂ္ဂိုလ်တို့သည်။ အရညဝနပတ္တာနိ။ တောလူတို့၏ ဥပစာနှင့်မနီးကုန်သော။
 ပန္နာနိ။ အဆုံး၌တည်ကုန်သော။ သေနာသနာနိ။ ကျောင်းတို့ကို။ ပဗ္ဗိသေဝန္တိ။
 မှီဝဲကုန်၏။ အဟံ။ ငါသည်။ တေသံ။ ထိုမြတ်သော အရိယာပုဂ္ဂိုလ်တို့တွင်။
 အညတရော။ ထယောကံအပါအဝင်ဖြစ်သော သူတည်း။ ဣတိဇေဝံသော
 ပရိဝိဘက္ခော။ ဤသို့သောအကြံသည်။ အဟောသိ။ ဖြစ်၏။ ပြောဟွံသာ။
 ပုဏ္ဏား။ အဟံ။ ငါသည်။ ဇေတဝိဂတ ထိနမိဒ္ဓတံ။ ထိုကင်းသောစိတ်၏ထိုင်း
 မှိုင်းခြင်းစေတထိက်၏ထိုင်းမှိုင်းခြင်းထိနမိဒ္ဓရှိသည်၏အဖြစ်ကို။ အတ္တနိ။
 မိမိကိုယ်၌။ သံပဿမာနေ။ ကောင်းစွာမြင်သည်ဖြစ်၍။ အရညော။ လူတို့၏
 ဥပစာနှင့်မနီးသောတောအရပ်ကြီး၌။ ဝိဟာရာယ။ နေခြင်းငှါ။ ဘိဇ္ဈော။ လွန်
 စွာ။ ပလ္လောမံ။ ချမ်းသာသည်၏ အဖြစ်သို့။ အာပါဒိ။ ရောက်ပြီ။ ပြောဟွံသာ။
 ပုဏ္ဏား။ တဿမယံ။ ထိုတုရားသောင်းဖြစ်သောငါ့အား။ ဇေတံသောပရိ
 ဝိတက္ခော။ ဤသို့သော အကြံသည်။ အဟောသိ။ ဖြစ်၏။ ကိံ အဟောသိ။
 အဘယ်သို့ဖြစ်သနည်း။ ဥဒ္ဓတာ။ ပြန်လွင့်သော သဘောရှိကုန်သော။ အဂ္ဂ
 ပဿန္တမိတ္တာ။ မငြိမ်းသောစိတ်ရှိကုန်သော။ ယေခေါကေမိ။ အမှတ်မရှိကုန်
 သော။ သမဏာဝါ။ ရဟန်းတို့သည်လည်းကောင်း။ ပြောဟွံသာဝါ။ ပုဏ္ဏားတို့
 သည်လည်းကောင်း။ အရညဝန ပတ္တာနိ။ တောလူတို့၏ ဥပစာနှင့်မနီးကုန်
 သော။ ပန္နာနိ။ အဆုံး၌တည်ကုန်သော။ သေနာသနာနိ။ ကျောင်းတို့ကို။ ပဗ္ဗိ
 သေဝန္တိ။ မှီဝဲကုန်၏။ ဘောဇ္ဈော။ အရှင်ဖြစ်ကုန်သော။ တေသမထပြောဟွံသာ။
 ထိုရဟန်း ပုဏ္ဏားတို့သည်။ ဥဒ္ဓထအဂ္ဂပဿန္တ မိတ္တာသန္ဓေ သဟေတု။ ပြန်
 လွင့်သော မငြိမ်းသက်သော စိတ်ဟူသောမိမိတို့၏ အဖြစ်၏ အကြောင်း
 ကြောင့်။ ဟဝေ။ စင်စစ်။ အကုသလံ။ အဖြစ်ရှိသော။ ဘယဘောရဝံ။ စိတ်၏
 ထိပ်လန့်ကြောက်မက်ဘွယ်ကို ဖြစ်စေတတ်သော အာရုံကို။ အဝါဟန္တိ။
 ခေါ်ဝေါ်ကုန်၏။ အဟံခေါပန။ ငါသည်ကား။ နုဥဒ္ဓတာ။ ပြန်လွင့်သော
 သဘောမရှိသည်ဖြစ်၍။ နအဂ္ဂပဿန္တမိတ္တာ။ ငြိမ်းသောစိတ်ရှိသည်ဖြစ်၍။
 အရညဝနပတ္တာနိ။ တောလူတို့၏ ဥပစာနှင့်မနီးကုန်သော။ ပန္နာနိ။ အဆုံး၌
 တည်ကုန်သော။ သေနာသနာနိ။ ကျောင်းတို့ကို။ ပဗ္ဗိသေဝါမိ။ မှီဝဲ၏။ အဟံ။
 ငါကား။ ဝုပဿန္တမိတ္တာ။ ငြိမ်းသောစိတ်ရှိသည်။ အထို့ဖြစ်၏။ ဝုပဿန္တ
 မိတ္တာ။ ငြိမ်းသောစိတ်ရှိကုန်သော။ ယေဟိဝေါအရိယာ။ အကြင်မြတ်သော

အရိယာပုဂ္ဂိုလ်တို့သည်။ အရညဝနပဏ္ဏာနိ၊ တောလူတို့၏ ဥပစာနှင့်မနီးကုန်သော၊ ပန္နာနိ၊ အဆုံး၌တည်ကုန်သော၊ သေနာသနာနိ၊ ကျောင်းတို့ကို။ ပဗ္ဗိသေဝန္တိ။ ဖြစ်ကုန်၏။ အဟံ၊ ငါသည်။ တေသံ၊ ထိုမြတ်သောအရိယာပုဂ္ဂိုလ်တို့တွင်။ အညတရော။ တယောက်အပါအဝင်ဖြစ်သောသူတည်း။ ဣတိ၊ ဇေတိသောပရိဝါဒက္ခော၊ ဤသို့သောအကြံသည်။ အဟောသိ၊ ဖြစ်၏။ ဗြာဟ္မဏ၊ ပုဏ္ဏား၊ အဟံ၊ ငါသည်။ ဇေတံဂူပသန္တရိက္ခတံ၊ ထိုငြိမ်းသော ဝိပဿနာသည်၏ အဖြစ်ကို။ အက္ခန္တိ၊ မိမိကိုယ်၌။ ဝပဿမာနေ၊ ကောင်းစွာမြင်သည်ဖြစ်၍။ အရညော၊ လူတို့၏ဥပစာနှင့်မနီးသောတောအုပ်ကြီး၌။ ဝိဟာရာယ၊ နေခြင်းငှါ။ ဘိယျော၊ လွန်စွာ။ ပလ္လောမံ၊ ချမ်းသာသည်၏အဖြစ်သို့။ အာပါဒိ၊ ရောက်ပြီ။ ဗြာဟ္မဏ၊ ပုဏ္ဏား။ တဿမဟံ၊ ထိုဘုရားထောင်းဖြစ်သောငါအား။ ဇေတိသောပရိဝါဒက္ခော၊ ဤသို့သောအကြံသည်။ အဟောသိ၊ ဖြစ်၏။ ကိ၊ အဟောသိ၊ အဘယ်သို့ ဖြစ်သနည်း။ ကဿိ၊ ယုံမှားခြင်း ရှိကုန်သော၊ ဝိပိကိန္တိ၊ အာရုံကိုဆုံးဖြတ်ခြင်းငှါမစွမ်းနိုင်သောဝိပိကိန္တောရှိကုန်သော၊ ယေခေါကေပိ၊ အမှတ်မရှိကုန်သော၊ သမဏာဝါ၊ ရဟန်းတို့သည်လည်းကောင်း၊ ဗြာဟ္မဏာဝါ၊ ပုဏ္ဏားတို့သည်လည်းကောင်း၊ အရညဝနပဏ္ဏာနိ၊ တောလူတို့၏ဥပစာနှင့် မနီးကုန်သော၊ ပန္နာနိ၊ အဆုံး၌ တည်ကုန်သော၊ သေနာသနာနိ၊ ကျောင်းတို့ကို။ ပဗ္ဗိသေဝန္တိ။ ဖြစ်ကုန်၏။ ဘောန္တော၊ အရှင်ဖြစ်ကုန်သော၊ တေသမဏဗြာဟ္မဏာ။ ထိုရဟန်းပုဏ္ဏားတို့သည်။ ကဿိ၊ ဝိပိကိန္တောသန္ဓေသဟေတု။ ယုံမှားခြင်းအာရုံကို မဆုံးဖြတ်ခြင်းဟူသော မိမိတို့၏ အဖြစ်၏ အကြောင်းကြောင့်။ ဟဓေ၊ စင်စစ်။ အကုသလံ၊ အပြစ်ရှိသော၊ ဘယဘေရဝံ၊ ဝိပိကိန္တော၊ ထိပ်လန့်ခြင်း ကြောက်မက်ဘွယ်ကို ဖြစ်စေတတ်သောအာရုံကို။ အဂ္ဂါယန္တိ၊ ခေါ်ဝေါ်ကုန်၏။ အဟံခေါပန၊ ငါသည်မူကား။ နကဿိ၊ ယုံမှားခြင်းမရှိသည် ဖြစ်၍။ ဝိပိကိန္တိ၊ အာရုံကို ဆုံးဖြတ်ခြင်းငှါ စွမ်းနိုင်သည် ဖြစ်၍။ အရညဝနပဏ္ဏာနိ၊ တောလူတို့၏ ဥပစာနှင့်မနီးကုန်သော၊ ပန္နာနိ၊ အဆုံး၌တည်ကုန်သော၊ သေနာသနာနိ၊ ကျောင်းတို့ကို။ ပဗ္ဗိသေဝါမိ၊ ဖြစ်၏။ အဟံ၊ ငါသည်။ တိဏ္ဍဝိပိကိန္တော၊ လွန်မြောက်ပြီးသောဝိပိကိန္တောရှိသည်။ အဘျံ၊ ဖြစ်၏။ တိဏ္ဍဝိပိကိန္တော၊ လွန်မြောက်ပြီးသောဝိပိကိန္တောရှိကုန်သော၊ တေဟိ၊ ဝေ၊ အရိယာ၊ အကြင်မြတ်သောအရိယာပုဂ္ဂိုလ်တို့သည် အရညဝနပဏ္ဏာနိ၊ တောလူတို့၏ ဥပစာနှင့်မနီးကုန်သော၊ ပန္နာနိ၊ အဆုံး၌ တည် ကုန်သော၊ သေနာသနာနိ၊ ကျောင်း တို့ကို။ ပဗ္ဗိသေဝန္တိ။ ဖြစ်ကုန်၏။ အဟံ၊ ငါသည်။ တေသံ၊ ထိုမြတ်သောအရိယာပုဂ္ဂိုလ်တို့တွင်။ အညတရော။

တယောကံ အပါအဝင် ဖြစ်သော သူတည်း၊ 'ဣတိဇေဝံသောပရိပိတက္ကော၊
 ဤသို့သော အကြံသည်၊ အဟောသိ၊ ဖြစ်၏၊ ဗြဟ္မဏ၊ ပုတ္တား၊ အဟံ၊ ငါသည်
 ဇေတံတိတ္ထပိပိကိစ္ဆတံ၊ ထိုလွန်မြော်ပြီးသော ပိပိကိစ္ဆာရှိသည်၏အဖြစ်ကို၊
 အတ္တနိ၊ မိမိကိုယ်၌၊ သံပဿမာနေ၊ ကောင်းစွာ မြင်သည်ဖြစ်၍၊ အရညေ၊
 လူတို့၏ ဥပစာနှင့် မနီးသော တောအုပ်ကြီး၌၊ ပိဟာရာယ၊ နေခြင်းငှါ၊
 ဘိယျော၊ လွန်စွာ၊ ပညောမံ၊ ချမ်းသာသည်၏အဖြစ်သို့၊ အာပါဒိ၊ ရောက်မြောက်
 'ဗြဟ္မဏ၊ ပုတ္တား၊ တဿမဟံ၊ ထိုထုရားထောင်းဖြစ်သော ငါအား၊ ဇေ
 သောပရိပိတက္ကော၊ ဤသို့သော အကြံသည်၊ အဟောသိ၊ ဖြစ်၏၊ ကိ' အ
 ဟောသိ၊ အဘယ်သို့ဖြစ်သနည်း၊ အတ္တုက္ကံသနကော၊ မိမိကိုယ်ကို မြှောက်
 တတ်ကုန်သော၊ ဗရဝတ္ထိ၊ သူတပါးတို့ကို မရှုတ်ချတတ်ကုန်သော၊ ယေခေါ
 ကေပိ၊ အမှတ်မရှိကုန်သော၊ သမဏာဝါ၊ ရဟန်းတို့သည်လည်းကောင်း၊
 ဗြဟ္မဏာဝါ၊ ပုတ္တားတို့သည် လည်းကောင်း၊ အရညဝန ပတ္တာနိ၊ တော
 လူတို့၏ ဥပစာနှင့် မနီးကုန်သော၊ ပန္နာနိ၊ အဆုံး၌ တည်ကုန်သော၊ သေနာ
 သနာနိ၊ ကျောင်းတို့ကို၊ ပဋိသေဝန္တိ၊ ငြိမ်ကုန်၏၊ ဘောန္တော၊ အရှင်ဖြစ်ကုန်
 သော၊ ဇေတံသမဏဗြဟ္မဏာ၊ ထိုရဟန်းပုတ္တားတို့သည်၊ အတ္တုက္ကံသနက
 ပရာမ္ဘန္နသန္ဓေသဟေတု၊ မိမိကိုယ်ကို မြှောက်ခြင်းသူတပါးတို့ကို မရှုတ်
 ချခြင်းဟူသော မိမိတို့၏ အပြစ်၏ အကြောင်းကြောင့်၊ ဟဝေ၊ စင်စစ်၊ အ
 ကုသလံ၊ အပြစ်ရှိသော၊ တယဘောရဝံ၊ စိတ်၏ ထိပ်ထန်ခြင်း ကြောက်
 မက်ဘွယ်သို့ ဖြစ်စေတတ်သော အာရုံကို၊ အဂ္ဂါယန္တိ၊ ခေါ်ဝေါ်ကုန်၏၊ အဟံ
 ခေါပန၊ ငါသည်ကား၊ အနတ္တုက္ကံသနကော၊ မိမိကိုယ်ကို မမြှောက်တတ်
 သည်ဖြစ်၍၊ နပရဝတ္ထိ၊ သူတပါးတို့ကို မရှုတ်ချတတ်သည်ဖြစ်၍၊ အရညဝန
 ပတ္တာနိ၊ တောလူတို့၏ ဥပစာနှင့် မနီးကုန်သော၊ ပန္နာနိ၊ အဆုံး၌ တည်ကုန်
 သော၊ သေနာသနာနိ၊ ကျောင်းတို့ကို၊ ပဋိသေဝါမိ၊ ငြိမ်၏၊ အဟံ၊ ငါသည်၊
 အနတ္တုက္ကံသနကော၊ မိမိကိုယ်ကို မမြှောက်တတ်သည်၊ အပရဝတ္ထိ၊
 သူတပါးတို့ကို မရှုတ်ချတတ်သည်၊ အဘိ၊ ဖြစ်၏၊ အနတ္တုက္ကံသနကော၊ မိမိ
 ကိုယ်ကို မမြှောက်တတ်ကုန်သော၊ အပရဝတ္ထိ၊ သူတပါးတို့ကို မရှုတ်
 ချတတ်ကုန်သော၊ ယေတိဝေါအရိယာ၊ အကြင်မြတ်သော အရိယာပုဂ္ဂိုလ်
 တို့သည်၊ အရညဝန ပတ္တာနိ၊ တောလူတို့၏ ဥပစာနှင့် မနီးကုန်သော၊ ပန္နာနိ၊
 အဆုံး၌ တည်ကုန်သော၊ သေနာသနာနိ၊ ကျောင်းတို့ကို၊ ပဋိသေဝန္တိ၊ ငြိမ်
 ကုန်၏၊ အဟံ၊ ငါသည်၊ ဇေတံသိ၊ ထိုမြတ်သော အရိယာပုဂ္ဂိုလ်တို့တွင်၊ အည
 ထရော၊ တယောကံ အပါအဝင် ဖြစ်သော သူတည်း၊ 'ဣတိဇေဝံသောပရိ

ဝိတက္ကော၊ ဤသို့သောအကြံသည်။ အဟောထိ၊ ဖြစ်၏။ ဗြာဟ္မဏ၊ ပုဏ္ဏား။
 တေအနတ္တုက္ကံသနကတံ၊ ထိုမိမိကိုယ်ကိုမမြီးမြှောက်တတ်သည်၏အဖြစ်
 ကို၊ တေအပရဝန္တိတံ၊ ထိုသူတပါးတို့ကိုမရှုတ်ချတတ်သည်၏အဖြစ်ကို၊
 အတ္တနိ၊ မိမိကိုယ်၌၊ သံပဿမာနော၊ ကောင်းစွာမြင်သည်ဖြစ်၍၊ အရညေ၊
 လူတို့၏ ဥပစာနှင့် မနီးသော တောအုပ်ကြီး၌၊ ဝိဟာရာယ၊ နေခြင်းငှါ၊
 ဘိယေယျ၊ လွန်စွာပလ္လောမံ၊ ချမ်းသာသည်၏အဖြစ်သို့၊ အာပါဒံ၊ ရောက်ပြီ၊
 ဗြာဟ္မဏ၊ ပုဏ္ဏား။ တဿမယံ၊ ထိုတရားထောင်းဖြစ်သောငါအား၊ တေဇ
 သောပရိဝိတက္ကော၊ ဤသို့သောအကြံသည်။ အဟောထိ၊ ဖြစ်၏။ ကိံ အဟော
 ထိ၊ အဘယ်သို့ဖြစ်သနည်း၊ ဆန္တိ၊ ကိုယ်၏ခက်တရော်ခြင်၊ ရှိကုန်သော၊
 ဘိရုကဇာတိကော၊ ကြောက်ထတ်သောသဘောရှိကုန်သော၊ ယေခေါကေဝိ
 အဓုတမရှိကုန်သော၊ သမဏာဝါ၊ ရဟန်းတို့သည်လည်းကောင်း၊ ဗြာဟ္မ
 ဏာဝါ၊ ပုဏ္ဏားတို့သည်လည်းကောင်း၊ အရညဝနပတ္တာနိ၊ တောလူတို့၏
 ဥပစာနှင့် မနီးကုန်သော၊ ပန္နာနိ၊ အဆုံး၌တည်ကုန်သော၊ သေနာသနာနိ၊
 ကျောင်းတို့ကို၊ ပဗ္ဗိသေဝန္တိ၊ ဖြစ်ကုန်၏။ ဘောဇ္ဇော၊ အရှင်ဖြစ်ကုန်သော၊
 တေသမဏဗြာဟ္မဏာ၊ ထိုရဟန်းပုဏ္ဏားတို့သည်၊ ဆန္တိ၊ ဘိရုကဇာတိက
 သန္ဓေသဟေတု၊ ကိုယ်၏ခက်တရော်ရှိခြင်းကြောက်ခြင်းတည်းဟူသော
 မိမိဘုံ၏အဖြစ်၏အကြောင်းကြောင့်၊ ဟဝေ၊ စင်စစ်၊ အကုသလံ၊ အဖြစ်ရှိ
 သော၊ ဘယဘောရံ၊ ဝိတံ၏ ထိပ်လန့်ခြင်း ကြောက်မက်သွယ်ကို ဖြစ်စေ
 တတ်သောအာရုံကို၊ အဂ္ဂါယန္တိ၊ ခေါ်ဝေါ်ကုန်၏။ အဟံခေါပန၊ ငါသည်ကား၊
 နဆန္တိ၊ ကိုယ်၏ ခက်တရော်ခြင်း မရှိသည်ဖြစ်၍၊ နဘိရုကဇာတိကော၊
 ကြောက်ထတ်သောသဘောမရှိကုန်သည်ဖြစ်၍၊ အရညဝနပတ္တာနိ၊ တော
 လူတို့၏ဥပစာနှင့် မနီးကုန်သော၊ ပန္နာနိ၊ အဆုံး၌တည်ကုန်သော၊ သေနာ
 သနာနိ၊ ကျောင်းတို့ကို၊ ပဗ္ဗိသေဝါမိ၊ ဖြစ်၏။ အဟံ၊ ငါသည်။ ဝိဂတဇော
 မဟံသော၊ ကင်းပြီးသောကြက်သီးမွေးညှင်း ထခြင်းရှိသည်။ အသ္မိ၊ ဖြစ်၏။
 ဝိဂတဇောမဟံသာ၊ ကင်းပြီးသောကြက်သီးမွေးညှင်းထခြင်းရှိကုန်သော
 ယေဟိဝေါအရိယာ၊ အကြင်မြတ်သောအရိယာပုဂ္ဂိုလ်တို့သည်၊ အရညဝန
 ပတ္တာနိ၊ တောလူတို့၏ ဥပစာနှင့် မနီးကုန်သော၊ ပန္နာနိ၊ အဆုံး၌တည်ကုန်
 သော၊ သေနာသနာနိ၊ ကျောင်းတို့ကို၊ ပဗ္ဗိသေဝန္တိ၊ ဖြစ်ကုန်၏။ အဟံ၊ ငါသည်။
 တေသံ၊ ထိုမြတ်သောအရိယာပုဂ္ဂိုလ်တို့တွင်၊ အညတရော၊ တယောက်
 အပါအဝင်ဖြစ်သောသူတည်း၊ ဣတိ၊ ဤသို့၊ တေဇသောပရိဝိတက္ကော၊ ဤသို့
 သောအကြံသည်။ အဟောထိ၊ ဖြစ်၏။ ဗြာဟ္မဏ၊ ပုဏ္ဏား။ အဟံ၊ ငါသည်။ တေ

ဝိဝတောယောမုဟံတံ၊ ထိုကင်း၌သာကြက်သီးမွှေးညှင်းထခြင်းရှိသည်၏ အဖြစ်ကို၊ အတ္တနိ၊ မိမိကိုယ်၌၊ သံပဿမာနော၊ ကောင်းစွာမြင်သည်ဖြစ်၍၊ အရုညော၊ လူတို့၏ဥပစာနှင့်မနီးသောတောအရပ်ကြီး၌၊ ဝိဟာရာယ၊ နေခြင်းငှါ၊ သိပ္ပယျာ၊ လွန်စွာ၊ ပလ္လောဝံ၊ ချမ်းသာသည်၏အဖြစ်သို့၊ အာပါဒိ၊ ရောက်ပြီ၊ ဗြာဟ္မဏ၊ ပုဏ္ဏား၊ တဿမယံ၊ ထိုတုရားလောင်းဖြစ်သောငါ့အား၊ ဧဝံ ဧသောပရိဝိတက္ကော၊ ဤသို့သောအကြံသည်၊ အဟောသိ၊ ဖြစ်၏၊ ကိံ အဟောသိ၊ အဘယ်သို့ဖြစ်သနည်း၊ လာဘသက္ကာရထိလောကံ၊ ပစ္စည်းလေးပါးထိုပစ္စည်းလေးပါးတို့ကို အရိုအသေပြုပြင်၍ လှူခြင်း၏မြီးမွှမ်းခြင်းကို၊ နိကာမယမာနာ၊ တောင့်တကုန်သော၊ ယေခေါကေစိ၊ အမှတ်မရှိကုန်သော သမဏာဝါ၊ ရဟန်းတို့သည်လည်းကောင်း၊ ဗြာဟ္မဏာဝါ၊ ပုဏ္ဏားတို့သည်လည်းကောင်း၊ အရညဝနပတ္တာနိ၊ တောလူတို့၏ဥပစာနှင့်မနီးကုန်သော၊ ပန္နာနိ၊ အဆုံး၌တည်ကုန်သော၊ သေနာသနာနိ၊ ကျောင်းတို့ကို၊ ပဋိသေဝန္တိ၊ မှီဝဲကုန်၏၊ ဘောန္တော၊ အရှင်ဖြစ်ကုန်သော၊ တေသမဏဗြာဟ္မဏာ၊ ထိုရဟန်းပုဏ္ဏားတို့သည်၊ လာဘသက္ကာရထိလောကနိကာမနုသန္ဓောထဟေတု၊ ပစ္စည်းလေးပါးထိုပစ္စည်းလေးတို့ကိုပြုပြင်၍ လှူခြင်း၏မြီးမွှမ်းခြင်းကို တောင့်တခြင်းတည်းဟူသောမိမိတို့၏အဖြစ်၏အကြောင်းကြောင့်၊ ဟဝေ၊ စင်စစ်၊ အကုသလံ၊ အပြစ်ရှိသော၊ ဘယဘောရဝံ၊ စိတ်၏ ထိတ်လန့်ခြင်းကြောက်မက်ဘွယ်ကို ဖြစ်စေတတ်သောအာရုံကို၊ အဂ္ဂါယန္တိ၊ ခေါ်ဝေါ်ကုန်၏၊ အဟံ၊ ခါပန၊ ငါသည်မူကား၊ ထာဘသက္ကာရထိလောကံ၊ ပစ္စည်းလေးပါးထိုပစ္စည်းလေးပါးတို့ကို အရိုအသေပြုပြင်၍ လှူခြင်း မြီးမွှမ်းခြင်းကို၊ နိကာမယမာနော၊ မတောင့်တသည်ဖြစ်၍၊ အရညဝနပတ္တာနိ၊ တောလူတို့၏ဥပစာနှင့်မနီးကုန်သော၊ ပန္နာနိ၊ အဆုံး၌တည်ကုန်သော၊ သေနာသနာနိ၊ ကျောင်းတို့ကို၊ ပဋိသေဝါမိ၊ မှီဝဲ၏၊ အဟံ၊ ငါသည်၊ အပ္ပိန္နော၊ အလိုနည်းသည်၊ အသိ၊ ဖြစ်၏၊ အပ္ပိန္နော၊ အလိုနည်းကုန်သော၊ ယေဟံဝေါ အရိယာ၊ အကြင်မြတ်သော အရိယာပုဂ္ဂိုလ်တို့သည်၊ အရညဝနပတ္တာနိ၊ တောလူတို့၏ ဥပစာနှင့်မနီးကုန်သော၊ ပန္နာနိ၊ အဆုံး၌ တည်ကုန်သော၊ သေနာသနာနိ၊ ကျောင်းတို့ကို၊ ပဋိသေဝန္တိ၊ မှီဝဲကုန်၏၊ အဟံ၊ ငါသည်၊ တေသံ၊ ထိုမြတ်သော အရိယာပုဂ္ဂိုလ်တို့တွင်၊ အညတရော၊ တယောက်အပါအဝင်ဖြစ်သော သူတည်း၊ ဣတိဧဝံဧသောပရိဝိတက္ကော၊ ဤသို့သော အကြံသည်၊ အဟောသိ၊ ဖြစ်၏၊ ဗြာဟ္မဏ၊ ပုဏ္ဏား၊ အဟံ၊ ငါသည်၊ ဧဝံ အပ္ပိန္နတံ၊ ထိုအလိုနည်းသည်၏အဖြစ်ကို၊ အတ္တနိ၊ မိမိကိုယ်၌၊ သံပဿ

မာနော၊ ကောင်းစွာ မြင်သည်ဖြစ်၍၊ အရညော၊ လူတို့၏ ဥပစာနှင့် မနီး
 သောဘောအရပ်ကြီး၌၊ ဝိဟာရာယ၊ နေခြင်းငှါ၊ ဘိယျော၊ လွန်စွာ၊ ပလ္လာ
 မံ၊ ချမ်းသာသည်၏ အဖြစ်သို့၊ အာပါဒိ၊ ရောက်ပြီ၊ ဗြာဟ္မဏံ၊ ပုဏ္ဏား။
 တဿမဟံ၊ ထိုဘုရားထောင်း ဖြစ်သော ငါ့အား၊ ဇေတံ ဇေသော ပရိဝိ
 တက္ကော၊ ဤသို့သော အကြံသည်၊ အဟောသိ၊ ဖြစ်၏၊ ကိံ အဟောသိ၊
 အဘယ်သို့ဖြစ်သနည်း၊ ကုသိတော၊ ပျင်းရိကုန်သော၊ ဟိဒုဝိရိယာ၊ လျော့
 သောလုံ့လရှိကုန်သော၊ ယေခေါကေဗိ၊ အမှတ်မရှိကုန်သော၊ သမတာဝါ၊
 ရဟန်းတို့သည်ထည်းကောင်း၊ ဗြာဟ္မဏာဝါ၊ ပုဏ္ဏားတို့သည်ထည်းကောင်း၊
 အရညဝနပတ္တာနိ၊ တောလူတို့၏ဥပစာနှင့်မနီးကုန်သော၊ ပန္နာနိ၊ အဆုံး၌
 တည်ကုန်သော၊ သေနာသနာနိ၊ ကျောင်းတို့ကို၊ ပဋိသေဝန္တိ၊ ငြိမ်ကုန်၏။
 ဘောန္တာ၊ အရှင်ဖြစ်ကုန်သော၊ တေသမဇာ၊ ဗြာဟ္မဏာ၊ ထိုရဟန်းပုဏ္ဏား
 တို့သည်၊ ကုသိတဟိဒုဝိရိယသန္ဓေသဟေတု၊ ပျင်းရိခြင်း လျော့သော
 လုံ့လရှိခြင်းဟူသောမိမိတို့၏အဖြစ်၏အကြောင်းကြောင့်၊ ဟဝေ၊ စင်စင်၊
 အကုသလံ၊ အပြစ်ရှိသော၊ ဘယဘေရဝံ၊ စိတ်၏ထိတ်လန့်ခြင်းကြောင့်
 မက်တွယ်ကို ဖြစ်စေထတ်သော အာရုံကို၊ အဂ္ဂါယန္တိ၊ ခေါ်ဝေါ်ကုန်၏။
 အဟံ၊ ခါပန၊ ငါသည်ကား၊ နကုသိတော၊ မပျင်းရိသည်ဖြစ်၍၊ နဟိဒုဝိရိ
 သော၊ မလျော့သော လုံ့လရှိသည်ဖြစ်၍၊ အရညဝနပတ္တာနိ၊ တောလူတို့၏
 ဥပစာနှင့်မနီးကုန်သော၊ ပန္နာနိ၊ အဆုံး၌ တည်ကုန်သော၊ သေနာသနာနိ၊
 ကျောင်းတို့ကို၊ ပဋိသေဝါမိ၊ ငြိမ်၏၊ အဟံ၊ ငါသည်၊ အာရဒ္ဓဝိရိယော၊ အား
 ထုတ်အပ်သောလုံ့လရှိသည်၊ အေဝိ၊ ဖြစ်၏၊ အာရဒ္ဓဝိရိယာ၊ အားထုတ်အပ်
 သောလုံ့လရှိကုန်သော၊ ယေဟိဝေ၊ အရိယာ၊ အကြင်မြတ်သောအရိယာ
 ပုဂ္ဂိုလ်တို့သည်၊ အရညဝနပတ္တာနိ၊ တောလူတို့၏ဥပစာနှင့်မနီးကုန်သော၊
 ပန္နာနိ၊ အဆုံး၌တည်ကုန်သော၊ သေနာသနာနိ၊ ကျောင်းတို့ကို၊ ပဋိသေ
 ဝန္တိ၊ ငြိမ်ကုန်၏၊ အဟံ၊ ငါသည်၊ တေသံ၊ ထိုမြတ်သောအရိယာပုဂ္ဂိုလ်တို့
 တွင်၊ အညတရော၊ တယောက်အပါအဝင်ဖြစ်သောသူတည်း၊ ဣတံ၊ ဤသို့။
 ဇေတံသောပရိဝိတက္ကော၊ ဤသို့သောအကြံသည်၊ အဟောသိ၊ ဖြစ်၏။
 ဗြာဟ္မဏံ၊ ပုဏ္ဏား၊ အဟံ၊ ငါသည်၊ ဇေတံအာရဒ္ဓဝိရိယတံ၊ ထိုအားထုတ်အပ်
 သောလုံ့လရှိသည်၏အဖြစ်ကို၊ အတ္တနိ၊ မိမိကိုယ်၌၊ သံပဿမာနော၊ ကောင်း
 စွာမြင်သည်ဖြစ်၍၊ အရညော၊ လူတို့၏ဥပစာနှင့်မနီးသောတောအရပ်ကြီး၌၊
 ဝိဟာရာယ၊ နေခြင်းငှါ၊ ဘိယျော၊ လွန်စွာ၊ ပလ္လာမံ၊ ချမ်းသာသည်၏အဖြစ်
 သို့၊ အာပါဒိ၊ ရောက်ပြီ၊ ဗြာဟ္မဏံ၊ ပုဏ္ဏား၊ တဿမဟံ၊ ထိုဘုရားထောင်းဖြစ်

သောငါအား။ ဧဝံဧသောပရိဝိဘက္ကော။ ဤသို့သောအကြံသည်။ အဟော
 သိ၊ ဖြစ်၏။ ကိံ အဟောသိ၊ အတတ်သို့ဖြစ်သနည်း။ ရိဋ္ဌဿတိ၊ လွတ်ယော
 အောက်မေ့ခြင်းသတိရှိကုန်သော။ အသံမ္မဇာနာ၊ အပြားအားဖြင့်သိခြင်း
 ပညာအဆင်အခြင် မရှိကုန်သော။ ယေခေါကေစိ၊ အမှတ်မရှိကုန်သော။
 သမဏာ၊ ဝါ၊ ရဟန်းတို့သည်လည်းကောင်း၊ ပြာဟူဏာဝါ၊ ပုဏ္ဏားတို့သည်
 လည်းကောင်း၊ အရဉ္စဝနပတ္တာနိ၊ တောလူတို့၏ဥပစာနှင့်မနီးကုန်သော။
 ပန္နာနိ၊ အဆုံး၌တည်ကုန်သော။ သေနာသနာနိ၊ ကျောင်းတို့ကို၊ ပဗ္ဗိသေ
 ဝန္တိ၊ မှီဝဲကုန်၏။ ဘောန္တော၊ အရှင်ဖြစ်ကုန်သော။ တေသမဏ၊ ပြာဟူဏာ။
 ထိရ ဘန်း၊ ပုဏ္ဏား တို့သည်။ ရဋ္ဌဿတိ အသံမ္မဇာန သန္ဓေ သဟေတု။
 လွတ်ယော အောက်မေ့ခြင်းသတိ အပြားအားဖြင့်သိခြင်း ပညာအဆင်
 အခြင်မရှိခြင်း ဟူသော မိမိတို့၏ အပြစ်၏ အကြောင်းကြောင့်၊ ဟပေ။
 စင်စစ်၊ အကုသလံ၊ အပြစ်ရှိသော။ ဘယဘောရဝံ၊ စိတ်၏ ထိပ်ထန်ခြင်း
 ကြောက်မက်ဘွယ်ကို ဖြစ်စေထုတ်သောအာရုံကို၊ အဂ္ဂါယန္တိ၊ ခေါင်
 ကုန်၏။ အဟံ၊ ခါးပန၊ ငါသည်ကား၊ နရဋ္ဌဿတိ၊ မလွတ်သောသတိရှိသည်
 ဖြစ်၍၊ အသံမ္မဇာနာ၊ ပညာအဆင်အခြင်ရှိသည်ဖြစ်၍၊ အရဉ္စဝနပတ္တာနိ၊
 တောလူတို့၏ ဥပစာနှင့် မနီးကုန်သော။ ပန္နာနိ၊ အဆုံး၌ တည်ကုန်သော။
 သေနာသနာနိ၊ ကျောင်းတို့ကို၊ ပဗ္ဗိသေဝါမိ၊ မှီဝဲ၏အတံ၊ ငါသည်။ ဥပဗ္ဗိ
 တဿတိ၊ ထင်သောအောက်မေ့ခြင်း သတိရှိသည်။ အတ္ထိ ဖြစ်၏။ ဥပဗ္ဗိ
 တဿတိ၊ ထင်သောသတိရှိကုန်သော။ ယေဟိဝေ၊ အရိယာ။ အကြင်မြတ်
 သောအရိယာ ပုဂ္ဂိုလ်တို့သည်။ အရဉ္စဝနပတ္တာ ။ တောလူတို့၏ ဥပစာ
 နှင့်မနီးကုန်သော။ ပန္နာနိ၊ အဆုံး၌တည်ကုန်သော။ သေနာသနာနိ၊ ကျောင်း
 တို့ကို၊ ပဗ္ဗိသေဝန္တိ မှီဝဲကုန်၏။ အဟံ၊ ငါသည်။ တေသံ၊ ထိုမြတ်သောအရိ
 ယာပုဂ္ဂိုလ်တို့တွင်၊ အညာဘရော၊ ထယောက် အပါအဝင် ဖြစ်သောသူ
 တည်း။ ဣ ဟိ၊ ဤ သို့။ ဧဝံဧသော ပရိဝိဘက္ကော။ ဤသို့သော အကြံသည်။
 အဟောသိ ဖြစ်၏ ဖြိ ဟူဏာ၊ ပုဏ္ဏား။ အဟံ၊ ငါသည်။ ဧဝံဥပဗ္ဗိတဿတိ တံ၊
 ထိုထင်သောအောက်မေ့ခြင်းသတိရှိသည်၏အဖြစ်ကို။ အတ္တနိ၊ မိမိကိုယ်၌။
 သံပဿမာနော၊ ကောင်းစွာ မြင်သည်ဖြစ်၍၊ အရဉ္စဝနပတ္တာနိ၊ တောလူတို့၏ဥပစာနှင့်မနီး
 သောတောအုပ်ကြီး၌၊ ဝိဘာရာယ၊ နေခြင်းငှါ၊ ထိပျော့လွန်းစွာ။ ပန္နာမံ၊
 ချမ်းသာသည်၏အဖြစ်သို့။ အပါဒိ၊ ရောက်ပြီ။ ဖြိ ဟူဏာ၊ ပုဏ္ဏား။ တဿ
 မယံ ထိုဘုရားလောင်းဖြစ်သောငါအား။ ဧဝံဧသောပရိဝိဘက္ကော။ ဤသို့
 သောအကြံသည်။ အဟောသိ၊ ဖြစ်၏။ ကိံ အဟောသိ၊ အတတ်သို့ဖြစ်သ

နည်း၊ အသမာဟိတာ၊ တည်ကြည်ခြင်းသမာဓိဌကင်းကုန်သော၊ ဝိဗ္ဗန္တ
ဝိတ္တာ၊ အထူးထူးသော အာရုံ၌လည်သောစိတ်ရှိကုန်သော၊ ယေခေါကေစိ၊
အမှတ်မရှိကုန်သော၊ သမဏာဝါ၊ ရဟန်းတို့သည်လည်းကောင်း၊ ဗြာဟ္မ
ဏာဝါ၊ ပုဏ္ဏားတို့သည်လည်းကောင်း၊ အရညဝနပတ္တာနိ၊ တောလူတို့၏
ဥပစာနှင့်မနီးကုန်သော၊ ပန္နာနိ၊ အဆုံး၌တည်ကုန်သော၊ သေနာသနာနိ၊
ကျောင်းတို့ကို၊ ပဋိသေဝန္တိ၊ မှိတ်ကုန်၏၊ ဘောန္တော၊ အရှင်ဖြစ်ကုန်သော၊
တေသမဏဗြာဟ္မဏာ၊ ထိုရဟန်း ပုဏ္ဏားတို့သည်၊ အသမာဟိတဝိဗ္ဗန္တ
ဝိတ္တာသန္ဓေသဟေတု၊ သမာဓိကင်းခြင်းစိတ်၏တိုက်ပွတ်ခြင်းဟူ သောမိမိ
တို့၏အဖြစ်၏အကြောင်းကြောင့်၊ ဟဝေ၊ စင်စစ်၊ အကုသလံ၊ အပြစ်ရှိသော။
ဘယဘောရံ၊ စိတ်၏ထိတ်လန့်ခြင်း ကြောက်မက်ဘွယ်ကို ဖြစ်စေတတ်
သော အာရုံကို၊ အဂ္ဂါယန္တိ၊ ခေါ်ဝေါ်ကုန်၏၊ အဟံခေါပန၊ ငါသည်ကား၊ နအ
သမာဟိတော၊ တည်ကြည်သောစိတ်ရှိသည်ဖြစ်၍၊ နဝိဗ္ဗန္တဝိတ္တာ၊ အထူး
ထူးသော အာရုံ၌လည်သောစိတ်ရှိသည်ဖြစ်၍၊ အရညဝနပတ္တာနိ၊ တောလူ
တို့၏ဥပစာနှင့်မနီးကုန်သော၊ ပန္နာနိ၊ အဆုံး၌တည်ကုန်သော၊ သေနာသနာ
နိ၊ ကျောင်းတို့ကို၊ ပဋိသေဝါ၊ မှိတ်ကုန်၏၊ အဟံ၊ ငါသည်၊ သမာဓိသမ္ပန္နော၊ တည်
ကြည်ခြင်းသမာဓိနှင့်ပြည့်စုံသည်၊ အဘျိ၊ ဖြစ်၏၊ သမာဓိသမ္ပန္နော၊ တည်ကြည်
ခြင်းသမာဓိနှင့်ပြည့်စုံကုန်သော၊ ယေဟိဝေ၊ အရိယာ၊ အကြင်မြတ်သော
အရိယာပုဂ္ဂိုလ်တို့သည်၊ အရညဝနပတ္တာနိ၊ တောလူတို့၏ ဥပစာနှင့်မနီး
ကုန်သော၊ ပန္နာနိ၊ အဆုံး၌တည်ကုန်သော၊ သေနာသနာနိ၊ ကျောင်းတို့ကို၊
ပဋိသေဝန္တိ၊ မှိတ်ကုန်၏၊ အဟံ၊ ငါသည်၊ တေသံ၊ ထိုမြတ်သော အရိယာ
ပုဂ္ဂိုလ်တို့တွင်၊ အညဘရော၊ ထယောက်အပါအဝင်ဖြစ်သော သူတည်း။
ဣသိတေသောပရိဝိတက္ကော၊ ဤသို့သောအကြံသည်၊ အဟောသိ၊ ဖြစ်၏၊
ဗြာဟ္မဏ၊ ပုဏ္ဏား၊ အဟံ၊ ငါသည်၊ တေသမာဓိသမ္ပန္နံ၊ ထိုတည်ကြည်ခြင်း
သမာဓိနှင့်ပြည့်စုံသည်၏အဖြစ်ကို၊ အတ္တနိ၊ မိမိကိုယ်၌၊ သံပဿမာနော၊
ကောင်းစွာ မြင်သည်ဖြစ်၍၊ အရညေ၊ လူတို့၏ ဥပစာနှင့် မနီးသောတော
အုပ်ကြီး၌၊ ဝိဟာရာယ၊ နေခြင်းငှါ၊ သိဗေဗျာ၊ လှူစွဲ၊ ပဏ္ဍိတံ၊ ချမ်းသာ
သည်၏အဖြစ်သို့၊ အာပါဒိ၊ ရောက်ပြီ၊ ဗြာဟ္မဏ၊ ပုဏ္ဏား၊ ထထမေယံ၊ ထို
ထုခားလောင်း ဖြစ်သော ငါ့အား၊ တေသော ပရိဝိတက္ကော၊ ဤသို့သော
အကြံသည်၊ အဟောသိ၊ ဖြစ်၏၊ ဂီ၊ အဟောသိ၊ အဘယ်သို့ ဖြစ်သနည်း။
ဒုပ္ပညာ၊ နည်းသော အပြားအားဖြင့်သိခြင်းပညာရှိကုန်သော၊ ဇေဋ္ဌမူဂါ၊ အံရိ
အရည်ယိုသောခံတွင်းရှိကုန်သော၊ ယေခေါကေစိ၊ အမှတ်မရှိကုန်သော။

သမဏာဝါ၊ ရဟန်းတို့သည်လည်းကောင်း၊ ဗြာဟ္မဏာဝါ၊ ပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ အရညဝနပတ္တာနိ၊ တောလူတို့၏ ဥပစာနှင့်မနီးကုန်သော၊ ပန္နာနိ၊ အဆုံး၌တည်ကုန်သော၊ သေနာသနာနိ၊ ကျောင်းတို့ကို၊ ပဋိသေဝန္တိ၊ ဖြစ်ကုန်၏။ ဘောဇ္ဇော၊ အရှင်ဖြစ်ကုန်သော၊ တေသမဏ ဗြာဟ္မဏာ၊ ထိုရဟန်း ပုဂ္ဂိုလ်တို့သည်၊ ဒုပ္ပညာဇ္ဇေဂူဝသန္ဓေဝသဟေတု။ အပြားအားဖြင့်ထိခြင်းပညာ မရှိခြင်း၊ အရိအရည် ယိုသောခံတွင်း ရှိခြင်းဟူသော မိမိတို့၏အပြစ်၏ အကြောင်းကြောင့်၊ ဟဝေ၊ စင်စစ်၊ အကုသလံ၊ အပြစ်ရှိသော၊ ဘယဘောဂဝံ၊ စိတ်၏ထိတ်လန့်ခြင်းကြောင့်မကံဘွယ်ကို ဖြစ်စေသတ်သောအာရုံကို၊ အဝါယန္တိ၊ ခေါ်ဝေါ်ကုန်၏။ အဟံ၊ ဝါသည်ကား၊ ဒုပ္ပညော၊ နည်းသောအပြားအားဖြင့် ထိခြင်းပညာမရှိသည်ဖြစ်၍၊ နဇ္ဇေဂူဝေါ၊ အရိအရည်မယိုသော ခံတွင်းရှိသည်ဖြစ်၍၊ အရညဝနပတ္တာနိ၊ တောလူတို့၏ဥပစာနှင့် မနီးကုန်သော၊ ပန္နာနိ၊ အဆုံး၌ တည်ကုန်သော၊ သေနာသနာနိ၊ ကျောင်းတို့ကို၊ ပဋိသေဝါမိ၊ ဖြစ်၏။ အဟံ၊ ဝါသည်။ ပညာသမ္ပန္နော၊ အပြားအားဖြင့်ထိခြင်း ပညာနှင့်ပြည့်စုံသည်။ အတ္ထိ၊ ဖြစ်၏။ ပညာသမ္ပန္နော၊ အပြားအားဖြင့်ထိခြင်းပညာနှင့်ပြည့်စုံကုန်သော၊ ယေဟိဝေါ၊ အရိယာ၊ အကြင်မြတ်သောအရိယာပုဂ္ဂိုလ်တို့သည်။ အရညဝနပတ္တာနိ၊ တောလူတို့၏ ဥပစာနှင့်မနီးကုန်သော၊ မန္တာနိ၊ အဆုံး၌တည်ကုန်သော။ သေနာသနာနိ၊ ကျောင်းတို့ကို၊ ပဋိသေဝန္တိ၊ ဖြစ်ကုန်၏။ အဟံ၊ ဝါသည်။ တေသံ၊ ထိုမြတ်သောအရိယာပုဂ္ဂိုလ်တို့တွင်၊ အညတဓရာ၊ တယောက်အပါအဝင် ဖြစ်သောသူတည်း။ အာကိတေ၊ နသော၊ ပရိဝိတက္ကော၊ ဤသို့သောအကြံသည်၊ အဟောသိ၊ ဖြစ်၏။ ဗြာဟ္မဏ၊ ပုဂ္ဂိုလ်၊ အဟံ၊ ဝါသည်။ တေပညာသမ္ပန္နံ၊ ထိုအပြားအားဖြင့်ထိခြင်းပညာနှင့်ပြည့်စုံသည်၏ အဖြစ်ကို၊ အတ္တနိ၊ မိမိကိုယ်၌၊ သံပဿမာနော၊ ကောင်းစွာမြင်သည်ဖြစ်၍၊ အရညေ၊ လူတို့၏ဥပစာနှင့်မနီးသောတောအုပ်ကြီး၌၊ ဝိဘာရာယ၊ နေခြင်းငှါ၊ ဘိယျော၊ လွန်စွာ၊ မုတ္တယံ၊ ချမ်းသာသည်၏အဖြစ်သို့၊ အာပါဒိ၊ ရောက်ပြန်၍၊ သောဇ္ဇေယပရိယာယံ၊ တဆဲခြောက်ပါးသောပရိယာယံသည်။ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြန်၍၊ ဗြာဟ္မဏ၊ ပုဂ္ဂိုလ်၊ တဿမယံ၊ ထိုတရားလောင်းဖြစ်သော ငါ့အား၊ တေသော၊ ပရိဝိတက္ကော၊ ဤသို့သောအကြံသည်။ အဟောသိ၊ ဖြစ်၏။ ကိံ၊ အဟောသိ၊ အဘယ်သို့ဖြစ်သနည်း။ အဟံ၊ ဝါသည်၊ ပက္ခဿ၊ လဆန်းပက္ခလဆုတ်ပက္ခ၏။ ယာစာတုန္ဒုထိ၊ အကြင်တဆဲလေးရက်တို့၏ပြည့်ကြောင်းဖြစ်သောညဉ့်လည်းကောင်း၊ ပက္ခဿ၊ လဆန်းပက္ခလဆုတ်ပက္ခ၏။ ယာပဉ္စ

ဒုတိယအကြောင်းတစ်ခုတည်းရက်တို့၏ပြည့်ကြောင်းဖြစ်သောညဉ့်လည်းကောင်း၊
 ပက္ခဿာ၊လဆန်းပက္ခလဆုတ်ပက္ခ၏။ ယာအဠမိစ၊အကြင် ရှစ်ရက်တို့၏
 ပြည့်ကြောင်းဖြစ်သောညဉ့်လည်းကောင်း၊ ဣတိ၊ ဤသို့။ ယာတာရတ္ထိယော၊
 အကြင်ညဉ့်တို့ကို၊ အဘိညာတာ၊ အမှတ်တို့ဖြင့်ထိအပ်ကုန်၏။ အဘိလက္ခိ
 တာ၊ မှတ်အပ်ကုန်၏။ တထာဂ္ဂပါသု၊ ထိုသို့သဘောရှိကုန်သော၊ ရတ္ထိသု၊
 ညဉ့်တို့၌။ ဘိသနကာနိ၊ ကြောက်မက်ဘွယ်ကို ဖြစ်စေတတ်ကုန်သော၊
 သဿာမဟံသာနိ၊ အမွှေး၏ရှင်ခြင်းကို ဖြစ်စေတတ်သောသဘောရှိကုန်
 သော၊ ယာနိတာနိအာရာမစေတိယာနိ၊ အကြင်လူတို့သည် ပူဇော်အပ်သော
 အရံဥယျာဉ်တို့သည်လည်းကောင်း။ ယာနိတာနိ ဝနစေတိယာနိ၊ အကြင်လူ
 တို့သည် ပူဇော်အပ်သော သုဘဂ ဝနစသော တောအုပ်တို့ သည်လည်း
 ကောင်း။ ယာနိတာနိရုက္ခစေတိယာနိ၊ အကြင်လူတို့သည် ပူဇော်အပ်သော
 တောမိုးသစ်ပင်ကြီးတို့သည်လည်းကောင်း။ သန္တိ၊ ရှိကုန်၏။ တထာဂ္ဂပေ
 သု၊ ထိုသို့သဘောရှိကုန်သော၊ သေနာသနေသု၊ ကျောင်းအိပ်ရာနေရာတို့၌၊
 ဘသဘောရံ၊ စိတ်၏ ထိတ်လန့်ခြင်းကြောက်မက်ဘွယ်ကို ဖြစ်စေတတ်
 သောအာရုံကို၊ အပ္ပေဝနာမပဿေယျံ၊ မြင်ပြားအံ့လည်းမသိ၊ ဣတိမနထိ
 ကတွာ၊ ဤသို့လုံးသွင်း၍။ ဝိဟဇေယျံ နေရမူကား၊ ယံနူနံ။ ကောင်းလေစွာ
 ဣတိတေသေပရိဝိဘက္ကော၊ ဤသို့သောအကြိသည်၊ အဟောထိ၊ ဖြစ်၏။
 ဗြာဟ္မာ၊ ပုဏ္ဏား၊ သောခေါအဟံ၊ ထိုဘုရားလောင်း ဖြစ်သော ငါသည်၊
 အပရေနံ၊ တပါးသော၊ သမယေနံ၊ အခါ၌၊ ပက္ခဿာ၊ လဆန်းပက္ခ လဆုတ်
 ပက္ခ၏။ ယာစာတုဒုတိယံ၊ အကြင်တစ်ဆယ့်လေးရက်တို့၏ ပြည့်ကြောင်းဖြစ်
 သောညဉ့်လည်းကောင်း၊ ပက္ခဿာ၊ လဆန်းပက္ခလဆုတ်ပက္ခ၏။ ယာပဠဒ္ဒ
 ဘိ၊ အကြင်တစ်ဆယ့်ငါးရက်တို့၏ပြည့်ကြောင်းဖြစ်သော ညဉ့်လည်းကောင်း။
 ပက္ခဿာ၊ လဆန်းပက္ခလဆုတ်ပက္ခ၏။ ယာအဠမိစ၊ အကြင် ရှစ်ရက်တို့၏
 ပြည့်ကြောင်းဖြစ်သောညဉ့်လည်းကောင်း၊ ဣတိ၊ ဤသို့။ ယာတာရတ္ထိယော၊
 အကြင်ညဉ့် တို့ကို၊ အဘိညာတာ၊ အမှတ်တို့ဖြင့်ထိအပ်ကုန်၏။ အဘိလက္ခိ
 တာ၊ မှတ်အပ်ကုန်၏။ တထာဂ္ဂပါသု၊ ထိုသို့သဘောရှိကုန်သော၊ ရတ္ထိသု၊
 ညဉ့်တို့၌။ ဘိသနကာနိ၊ ကြောက်မက်ဘွယ်ကို ဖြစ်စေတတ်ကုန်သော၊
 သဿာမဟံသာနိ၊ အမွှေး၏ရှင်ခြင်းကိုဖြစ်စေတတ်သော သဘောရှိကုန်
 သော။ ယာနိတာနိအာရာမစေတိ ယာနိ၊ အကြင်လူတို့သည် ပူဇော်အပ်
 သော အရံ ဥယျာဉ်တို့သည် လည်းကောင်း။ ယာနိတာနိ ဝနစေတိယာနိ၊
 အကြင်လူတို့သည်ပူဇော်အပ်သောသုဘဂဝနစသော တောအုပ်တို့သည်

ထည်းကောင်း၊ ယာနိသာနိကုက္ခဝေတိယာနိ၊ အကြင်လူတို့သည် ပူဇော်အပ်
 သောတေ၊ စိုးသစ်ပင်ကြီးတို့သည်လည်းကောင်း၊ သန္တိ၊ ရှိကုန်၏၊ တထာ
 ရူပေသု၊ ထိုသို့သဘော ရှိကုန်သော၊ သေနာသနေသု၊ ကျောင်း၊ အိပ်ရာနေ
 ရာတို့၌၊ ဝိဟရာမိနေ၏၊ ဗြဟ္မဏ၊ ပုဏ္ဏား၊ တတ္ထုစ၊ ထိုကြောက်မက်ဘွယ်
 သော အရပ်တို့၌လည်းကောင်း၊ ဝိဟ၊ ရတော၊ နေသော၊ မေ၊ တုရားလောင်း
 ဖြစ်သောငါ၏၊ သန္တိ၊ ကေ၊ အထံသို့၊ မဂေါ၊ ဝါ၊ စိုဏ် လျှံ့ သစ် တောဝက်
 အစရှိသောသားအပေါင်းသည်မူလည်း၊ အာဂစ္ဆတိ၊ လာ၏၊ မောရော၊ ဝါ၊
 ဥဒါင်းသည်လည်းကောင်း၊ အညော၊ ဝါ၊ တပါးသော ငှက်မျိုးသည်လည်း
 ကောင်း၊ ကဗ္ဗံ၊ သင်္ခက်ချောက်ကို၊ ပါထေတိ၊ သစ်ပင်ထက်မှ ချ၏၊
 ဝါတော၊ ဝါ၊ ထေသည်မူလည်း၊ ပဏ္ဏကသဗ္ဗံ၊ သစ်ရွက် သစ်ခက် အမှိုက်
 အပေါင်းကို၊ ဇေတိ၊ ထိခိုက်စေ၏၊ ဗြဟ္မဏ၊ ပုဏ္ဏား၊ တထာမဟံ၊ ထို
 တုရားလောင်းဖြစ်သောငါအား၊ ဇေတံသောပရိဝိတက္ကော၊ ဤသို့သောအကြံ
 ညည်းအဟောထိ၊ ဖြစ်ပြန်၏၊ ကိံ အဟောထိ၊ အဘယ်သို့ဖြစ်ပြန်သနည်း၊
 ယံအာရမ္မဏံ၊ အကြင်အာရုံသည်၊ အာဂစ္ဆတိ၊ လာ၏၊ ဇေတံအာရမ္မဏံ၊ ထိုအာ
 ရုံသည်၊ ဘယဘေရဝံ နူနု၊ ထိတ်၏ ထိတ်လန့်ခြင်းကြောက်ခြင်းကို ဖြစ်စေ
 တတ်သော အာရုံပင်လော၊ ဣတိဇေတံ သော ပရိဝိတက္ကော၊ ဤသို့သော
 အကြံသည်၊ အဟောထိ၊ ဖြစ်၏၊ ဗြဟ္မဏ၊ ပုဏ္ဏား၊ တထာမဟံ၊ ထိုတုရား
 လောင်းဖြစ်သောငါအား၊ ဇေတံသောပရိဝိတက္ကော၊ ဤသို့သောအကြံသည်၊
 အဟောထိ၊ ဖြစ်၏၊ ကိံ အဟောထိ၊ အဘယ်သို့ဖြစ်သနည်း၊ အဟံ၊ ငါသည်၊
 အညဒတ္ထု၊ နေသေန၊ စင်စစ်သဖြင့်၊ ဘယံ၊ ကြောက်ခြင်းကိုဖြစ်စေတတ်
 သော အာရုံကို၊ ပဗ္ဗိကဗီ၊ အလိုရှိသည် ဖြစ်၍၊ ကိံ ကာရဏာ၊ အဘယ်သို့သော
 အကြောင်းကြောင့်၊ ဝိဟရာမိနေခေါ၊ နေအံ့နည်း၊ ယထာယေနုဇ္ဈာယာပထေ
 န၊ အကြင်သို့သော ဣရိယာပုထ်ဖြင့်၊ ဘူတံ၊ ဖြစ်၏၊ ယထာယေနုဇ္ဈာယာ
 ပထေန၊ အကြင်သို့သော ဣရိယာပုထ်ဖြင့်၊ ဘူတံ၊ ဖြစ်သော၊ မေမေ၊ ငါ၏၊
 သန္တိ၊ ကေ၊ အထံသို့၊ တံဘယဘေရဝံ၊ ထိုစိတ်၏ ထိတ်လန့်ခြင်းကြောင့်ခြင်း
 ကိုဖြစ်စေတတ်သော အာရုံသည်၊ အာဂစ္ဆတိ၊ လာ၏၊ တထာယေနုဇ္ဈာယာ
 ပထေန၊ ထိုဣရိယာပုထ်ဖြင့်၊ ဘူတံ၊ ဖြစ်၏၊ တထာယေနုဇ္ဈာယာပထေန၊
 ထိုဣရိယာပုထ်ဖြင့်၊ ဘူတော၊ ဖြစ်သော၊ အဟံ၊ ငါသည်၊ တံဘယဘေရဝံ၊
 ထိုစိတ်၏ ထိတ်လန့်ခြင်း ကြောက်ခြင်းကို ဖြစ်စေတတ်သော အာရုံကို၊
 ပဗ္ဗိဝိနေယျံ၊ ဖျောက်ရေကား၊ ယံ နူနု၊ ကောင်းထေစွာ၊ ဣတိဇေတံသောပရိ
 ဝိတက္ကော၊ ဤသို့သောအကြံသည်၊ အဟောထိ၊ ဖြစ်၏၊ ဗြဟ္မဏ၊ ပုဏ္ဏား။

တဿမယံ၊ ထိုဘုရားလောင်းဖြစ်သောငါသည်၊ စက်မန္တဿ၊ စင်္ကြံသွား
 စဉ်၊ တံဘယဘောရံ၊ ထိုစိတ်၏ထိတ်လန့်ခြင်း ကြောက်ခြင်းကို ဖြစ်စေ
 တတ်သောအာရုံသည်၊ အာဂစ္ဆတိ၊ ထာ၏၊ ဗြာဟ္မဏ၊ ပုဏ္ဏား၊ ခေါ၊ စင်စစ်၊
 သောအဟံ၊ ထိုငါသည်၊ ယာဝ၊ အကြင်မျှလောက်၊ စက်မန္တေဝ၊ စင်္ကြံသွား
 လျက်သာလျှင်၊ တံဘယ ဘောရံ၊ ထိုစိတ်၏ထိတ်လန့်ခြင်း ကြောက်ခြင်း
 ကိုဖြစ် စေတတ်သောအာရုံကို၊ ပဋိဝိနေမိ၊ ပျောက်၏၊ ထာဝ၊ ထိုမျှလောက်၊
 နေဝနိဗ္ဗာမိ၊ မရပ်၊ နနိထိဒါမိ၊ မထိုင်၊ နနိပ္ပဇ္ဇာမိ၊ မအိပ်၊ ဝိတဿ၊ ရပ်
 သော၊ တဿမယံ၊ ထိုဘုရားလောင်းဖြစ်သောငါ၏၊ သန္တိကော၊ အထံသို့၊ တံ
 ဘယဘောရံ၊ ထိုစိတ်၏ထိတ်လန့်ခြင်းကြောက်ခြင်းကိုဖြစ်စေတတ်သော
 အာရုံသည်၊ အာဂစ္ဆတိ၊ ထာ၏၊ ဗြာဟ္မဏ၊ ပုဏ္ဏား၊ ခေါ၊ စင်စစ်၊ သော
 အဟံ၊ ထိုငါသည်၊ ယာဝ၊ အကြင်မျှလောက်၊ ဝိတောဝ၊ ရပ်လျက်သာလျှင်၊ တံဘ
 ယဘောရံ၊ ထိုစိတ်၏ထိတ်လန့်ခြင်းကြောက်ခြင်းကိုဖြစ်စေတတ်သောအာရုံ
 ကို၊ ပဋိဝိနေမိ၊ ပျောက်၏၊ ထာဝ၊ ထိုမျှလောက်၊ နေဝပက်မာမိ၊ စင်္ကြံမသွား၊
 နနိထိဒါမိ၊ မထိုင်၊ နနိပ္ပဇ္ဇာမိ၊ မအိပ်၊ ဗြာဟ္မဏ၊ ပုဏ္ဏား၊ နိဗ္ဗာဿ၊ ထိုင်နေ
 သော၊ တဿမယံ၊ ထိုဘုရားလောင်းဖြစ်သောငါ၏၊ သန္တိကော၊ အထံသို့၊
 တံဘယဘောရံ၊ ထိုစိတ်၏ထိတ်လန့်ခြင်း ကြောက်ခြင်းကို ဖြစ်စေတတ်
 သောအာရုံသည်၊ အာဂစ္ဆတိ၊ ထာ၏၊ ဗြာဟ္မဏ၊ ပုဏ္ဏား၊ ခေါ၊ စင်စစ်၊ သော
 အဟံ၊ ထိုငါသည်၊ ယာဝ၊ အကြင်မျှလောက်၊ နိထိန္ဒောဝ၊ ထိုင်နေလျက်သာ
 လျှင်၊ တံဘယဘောရံ၊ ထိုစိတ်၏ထိတ်လန့်ခြင်း ကြောက်ခြင်းကို ဖြစ်စေ
 တတ်သောအာရုံကို၊ ပဋိဝိနေမိ၊ ပျောက်၏၊ ထာဝ၊ ထိုမျှလောက်၊ နေဝနိပ္ပဇ္ဇာ
 မိ၊ မအိပ်၊ နနိဗ္ဗာမိ၊ မရပ်၊ နေဝက်မာမိ၊ စင်္ကြံမသွား၊ ဗြာဟ္မဏ၊ ပုဏ္ဏား၊
 နိပ္ပဇ္ဇာဿ၊ လျောင်းသော၊ တဿမယံ၊ ထိုဘုရားလောင်းဖြစ်သောငါ၏၊ သန္တိ
 ကော၊ အထံသို့၊ တံဘယဘောရံ၊ ထိုစိတ်၏ ထိတ်လန့်ခြင်း ကြောက်ခြင်း
 ကိုဖြစ်စေတတ်သောအာရုံသည်၊ အာဂစ္ဆတိ၊ ထာ၏၊ ဗြာဟ္မဏ၊ ပုဏ္ဏား၊
 ခေါ၊ စင်စစ်၊ သောအဟံ၊ ထိုငါသည်၊ ယာဝ၊ အကြင် မျှလောက်၊ နိပ္ပဇ္ဇာ
 ဝ၊ လျောင်းလျက် သာလျှင်၊ တံဘယဘောရံ၊ ထိုစိတ်၏ ထိတ်လန့်ခြင်း
 ကြောက်ခြင်းကိုဖြစ်စေတတ်သောအာရုံကို၊ ပဋိဝိနေမိ၊ ပျောက်၏၊ ထာဝ၊
 ထိုမျှလောက်၊ နေဝနိထိဒါမိ၊ မထိုင်၊ နနိဗ္ဗာမိ၊ မရပ်၊ နေဝက်မာမိ၊ စင်္ကြံ
 မသွား၊ ဗြာဟ္မဏ၊ ပုဏ္ဏား၊ ခေါပန၊ စင်စစ်၊ ဧကော၊ အချို့ကုန်သော၊ ယေသမဏ
 ဗြာဟ္မဏ၊ အကြင်ရဟန်းပုဏ္ဏားတို့သည်၊ ရတ္တိယေဝ၊ ညဉ့်အခါ၌သာလျှင်၊
 သမာနံ၊ ဖြစ်လျက်၊ အဟံ၊ ဤအခါသည်ကား၊ ဒိဝါ၊ နေ့တည်း၊ ဣတိ၊ ဤသို့။

သဗ္ဗနန္ဒိ၊ သိက္ခိ၊ နိဝါယေဝ၊ နေအခါ၌သာလျှင်၊ သမာနံ၊ ဖြစ်လျက်၊ အယံ၊ ဤအခါသည်ကား၊ ရတ္တိ၊ ညဉ့်ထည်း၊ ဣတိ၊ ဤသို့၊ သဗ္ဗနန္ဒိ၊ သိက္ခိ၊ ဤ၊ ဧကေ၊ အချို့ကုန်သော၊ တေသမဏ၊ ဗြာဟ္မဏာ၊ ထိုရဟန်း၊ ပုဏ္ဏားတို့သည်၊ သန္တိ၊ သိက္ခိ၊ ရှိကုန်၏၊ တေသိယမဏ၊ ဗြာဟ္မဏာနံ၊ ထိုရဟန်း၊ ပုဏ္ဏားတို့အား၊ ဣဒံ၊ ဤ၊ ဤနေခြင်းကို၊ သဗ္ဗေဟဝိဟာရသို့၊ တေဝေသော၊ နေခြင်း ဟူ၍ သာလျှင်၊ ဝဒါမိ၊ ဟောထော်မူ၏၊ ဗြာဟ္မဏ၊ ပုဏ္ဏား၊ အဟံ၊ ခေါ်ပန၊ ငါသည်ကား၊ ရတ္တိ၊ ညဉ့်ထည်း၊ ညဉ့်အခါ၌ သာလျှင်၊ သမာနံ၊ ဖြစ်လျက်၊ အယံ၊ ဤအခါသည်ကား၊ ရတ္တိ၊ ညဉ့်ထည်း၊ ဣတိ၊ ဤသို့၊ သဗ္ဗနာမိ၊ သိ၏၊ နိဝါယေဝ၊ နေအခါ၌သာလျှင်၊ သမာနံ၊ ဖြစ်လျက်၊ အယံ၊ ဤအခါသည်ကား၊ နိဝါ၊ နေထည်း၊ ဣတိ၊ ဤသို့၊ သဗ္ဗနာမိ၊ သိ၏၊ ဗြာဟ္မဏ၊ ပုဏ္ဏား၊ အသဗ္ဗေဟ၊ ဓမ္မော၊ မတွေ့ဝေသော သဘောရှိသော၊ သတ္တော၊ သတ္တဝါသည်၊ ယောကေ၊ ယောက၌၊ ဥပ္ပန္နော၊ ဖြစ်ထတ်သော်၊ ဗဟုဇနဟိတာယ၊ များစွာသောလူတို့၏ အစီးအပွားကို ပြုခြင်းငှါလည်းကောင်း၊ ဗဟုဇနသုခါယ၊ များစွာသောလူတို့၏ ချမ်းသာကိုပြုခြင်းငှါလည်းကောင်း၊ ယော၊ ကာနုကမ္မာယ၊ သတ္တယောက၏ မေတ္တာကရုဏာနှင့် ပြည့်စုံခြင်းငှါလည်းကောင်း၊ ဝေဒမနုဿာနံ၊ နတ်လူတို့၏၊ အတ္တာယ၊ အကျိုးကိုပြုခြင်းငှါ၊ ဟိတာယ၊ အစီးအပွားကိုပြုခြင်းငှါ၊ သုခါယ၊ ချမ်းသာကိုပြုခြင်းငှါ၊ ဟောတိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ ယိတံ၊ စနံ၊ အကြင်စကားကို၊ ယောပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်၊ သဗ္ဗာ၊ ကောင်းစွာ၊ ဝေဒမာနော၊ ဆိုသောသူသည်၊ ဝေယျ၊ ဆိုရာ၏၊ မမေဝ၊ ငါထုရားအားသာလျှင်၊ သဗ္ဗာ၊ ကောင်းစွာ၊ ဝေဒမာနော၊ ဆိုသောသူသည်၊ ဧဝံ၊ ဤသို့၊ ဝေယျ၊ ဆိုရာ၏၊ ကိံ၊ ဝေယျ၊ အဘယ်သို့ဆိုရာသနည်း၊ အသဗ္ဗေဟ၊ ဓမ္မော၊ မတွေ့ဝေသော သဘောရှိသော၊ သတ္တော၊ သတ္တဝါသည်၊ ယောကေ၊ ယောက၌၊ ဥပ္ပန္နော၊ ဖြစ်ထတ်သော်၊ ဗဟုဇနဟိတာယ၊ များစွာသောလူတို့၏ အစီးအပွားကိုပြုခြင်းငှါလည်းကောင်း၊ ဗဟုဇနသုခါယ၊ များစွာသောလူတို့၏ ချမ်းသာကိုပြုခြင်းငှါလည်းကောင်း၊ ယောကေ၊ ကာနုကမ္မာယ၊ သတ္တယောက၏ မေတ္တာကရုဏာနှင့် ပြည့်စုံခြင်းငှါလည်းကောင်း၊ ဝေဒမနုဿာနံ၊ နတ်လူတို့၏၊ အတ္တာယ၊ အကျိုးကိုပြုခြင်းငှါလည်းကောင်း၊ ဟိတာယ၊ အစီးအပွားကိုပြုခြင်းငှါလည်းကောင်း၊ သုခါယ၊ ချမ်းသာကိုပြုခြင်းငှါလည်းကောင်း၊ ဟောတိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ ဝေယျ၊ ဆိုရာ၏၊ ဗြာဟ္မဏ၊ ပုဏ္ဏား၊ မေမယာ၊ ငါထုရားသည်၊ ဝီရိယံ၊ သံ့ထက် အာရဒ္ဓခေါ်ပနအားထုတ်အပ်သည်သာလျှင်၊ အဟောတိ၊ ဖြစ်၏၊ အာရဒ္ဓတ္တာ

ယေဝ၊ အားထုတ်အပ်သည်၏ အဖြစ်ကြောင့်သာလျှင်၊ မေ၊ ငါတုရား၏၊ ဧတံဝီရိယံ၊ ထိုလိုထင်ရိယသည်၊ အသလ္လိနံ၊ မတွန့်တိုသည်။ အဟောထိ၊ ဖြစ်၏၊ မေမမ၊ ငါတုရား၏၊ သတိ၊ သတိသည်၊ ဥပဋ္ဌိတာ၊ ထင်သည်၊ အသံရဋ္ဌာ၊ မပေ့သည်။ အဟောထိ၊ ဖြစ်၏၊ ကာယော၊ နာမကာယ ရူပကာယသည်။ ပဿဒ္ဓေါ၊ ပြီးသည်၊ အဟောထိ၊ ဖြစ်၏၊ အသာရဒ္ဓေါ၊ ပူပန်ခြင်းမရှိ၊ မေမမ၊ ငါ၏၊ ဝိတ္တံ၊ စိတ်သည်၊ သမာဟိတံ၊ ထည်ကြည်သည်။ အဟောထိ၊ ဖြစ်၏၊ ဧကံဂ္ဂံ၊ မတွန့်ထွင်၊ ဗြာဟ္မဏ၊ ပုဏ္ဏား၊ သောအဟံ၊ ထိုငါတုရားသည်၊ ကာမေတိ၊ ကိလေသာကာမဝတ္ထု၊ ကာမတို့မှ၊ ဖိရိယု၊ ဝိဝိဂ္ဂဇေ၊ ဆိတ်၍သာလျှင်၊ အက္ခသလေတိ၊ အက္ခသိုတ်ဖြစ်ကုန်သော၊ ဝဗ္ဗေတိ၊ ဖာရားတို့မှ၊ ဝိဝိဂ္ဂဇေ၊ ဆိတ်၍သာလျှင်၊ သဝိဘက္ကံ၊ ဝိတက်နှင့်တကွဖြစ်သော၊ သဝိစာရံ၊ ဝိစာရနှင့်တကွဖြစ်သော၊ ဝိဝေကဇံ၊ နိဝရဏမှကင်းခြင်းကြောင့်ဖြစ်သော၊ ဝိတိသုခံ၊ ဝိတိသုခရှိသော၊ ပဋ္ဌမံဈာနံ၊ ပဋ္ဌမဈာန်ကို၊ ဥပသမ္ပန္န၊ ပြည့်စုံစေ၍၊ ဝိဟာထိ၊ နေပြီ၊ ဝိတိယု၊ ဝိတိယုရားနံ၊ ဝိတိယုရားကို၊ ဂူပသမာ၊ အတိက္ကမာ၊ လွန်ခြင်းကြောင့်၊ အဇ္ဈတ္တံ၊ မိမိသန္တာန်၌၊ စေတသော၊ စိတ်ကို၊ သမ္ပဿဒေ၊ ကြည်စေတတ်သော၊ စေတသော၊ စိတ်၏၊ ဧကောဒိတာဝံ၊ မြတ်စောသမာဓိကို ပွားစေတတ်သော၊ အဝိတက္ကံ၊ ဝိတက်မရှိသော၊ အဝိစာရံ၊ ဝိစာရမရှိသော၊ သမာဓိဇံ၊ ပဋ္ဌမဈာန်သမာဓိကြောင့်ဖြစ်သော၊ ဝိတိသုခံ၊ ဝိတိသုခရှိသော၊ ဒုတိယံဈာနံ၊ ဒုတိယဈာန်ကို၊ ဥပသမ္ပန္န၊ ပြည့်စုံစေ၍၊ ဝိဟာထိ၊ နေပြီ၊ ဝိတိယု၊ ဝိတိယုကို၊ ဝိရာဂါစ၊ စက်ဆုပ်ခြင်းကြောင့်လည်းကောင်း၊ ဂူပသမာစ၊ ဝိတိဇံ၊ ပြီးခြင်းကြောင့်လည်းကောင်း၊ သဏောစ၊ သတိနှင့်ပြည့်စုံသည်ဖြစ်၍ ထည်းကောင်း၊ သမ္ပဓာနောစ၊ ပညာအဆင် အခြင်နှင့် ပြည့်စုံသည်ဖြစ်၍ ထည်းကောင်း၊ ဥပေက္ခကော၊ လျစ်လျူရှုလျက်၊ ဝိဟာထိ၊ နေပြီ၊ သုခဉ္စ၊ သုခဝေဒနာကိုလည်း၊ ကာယေန၊ ရူပကာယဖြင့်၊ ပဋိသံဝေဒေထိ၊ ခံစားပြီ၊ ယံတတိယဈာနဂေဟတု၊ အကြင်တတိယဈာန်ဟူသောအကြောင်းကြောင့်၊ တံသမဝိပုဂ္ဂလံ၊ ထိုတတိယဈာန်နှင့်ပြည့်စုံသောပုဂ္ဂိုလ်ကို၊ အဘိယာ၊ တုရားအစရှိသောသူတော်ကောင်းတို့သည်၊ ဥပေက္ခကော၊ လျစ်လျူရှုသည်ဖြစ်၍ သတိမာ၊ သတိနှင့်ပြည့်စုံသည်ဖြစ်၍၊ သုခဝိဟာရီ၊ ချမ်းသာစွာနေ၏၊ ဣတိ၊ ဤသို့၊ အာဝိက္ခန္တိပသံသန္တိ၊ ပြီးပွမ်းကုန်၏၊ တံတတိယံဈာနံ၊ ထိုတတိယဈာန်ကို၊ ဥပသမ္ပန္န၊ ပြည့်စုံစေ၍၊ ဝိဟာထိ၊ နေပြီ၊ သုခသေစ၊ ချမ်းသာခြင်း သုခဝေဒနာကိုလည်း၊ ပဟာနာ၊ ပယ်ခြင်းကြောင့်၊ ဒုက္ခသေစ၊ ဆင်းရဲခြင်း ဒုက္ခဝေဒနာကိုလည်း၊ ပဟာနာ၊ ပယ်ခြင်းကြောင့်၊ ပုဗ္ဗေဝ၊ ရှေး၌သာလျှင်။

သောမနဿ ဒေါမနဿာနံ၊ သောမနဿဒေါမနဿဝေဒနာတို့၏။ အတ္တဂံ
မာ၊ ချုပ်ခြင်းကြောင့်၊ အနုက္ခမသုခံ၊ နုက္ခလည်းမဟုတ် သုခလည်းမဟုတ်
သော၊ ဥပေက္ခာသတိပါရသုဒ္ဓိ။ ဥပေက္ခာသည်ဖြစ်စေအပ်သော သတိ၏
စင်ကြယ်ခြင်း လည်းရှိသော၊ စတုတ္ထံဈာနံ၊ စတုတ္ထ ဈာန်ကို၊ ဥပသမ္ပန္န၊
ပြည့်စုံစေ၍၊ ဝိဟာသိ၊ နေပြီ၊ ယေဝိအဟံ၊ ထိုငါဘုရားသည်၊ ဝေံ၊ ဤသို့၊
ဝိတ္ထေ၊ စိတ်သည်၊ သမာဟိတေ၊ တည်ကြည်သည်ရှိတော်၊ ပရိသုဒ္ဓေး၊ ဖြစ်
သည်ရှိသော်၊ ပရိယောဒါတေ၊ ပြီးပြီပြန် ဖြစ်သည်ရှိသော်၊ အနဂံတေ၊
ကိလေသာမရှိသည်ရှိသော်၊ ဝိဂတုပတ္တိလေသေ၊ ညစ်ညူးခြင်းကင်းသည်
ရှိသော်၊ ရုဒုဘူတေ၊ နူးညံ့စွာဖြစ်၍ဖြစ်သည်ရှိသော်၊ ကမ္မနိယေ၊ ပုဗ္ဗေနိဝါသ
ဥာဏံဖြစ်ခြင်းငှါခံသည်ရှိသော်၊ ဌိတေ၊ တည်သည်ရှိသော်၊ အာနုဗ္ဗပ္ပတ္တေ၊
တုန်ထုပ်ခြင်းကင်းသည်ရှိသော်၊ ပုဗ္ဗေနိဝါသာနုဿတိဥာဏာယ၊ ပုဗ္ဗေနိ
ဝါသာနုဿတိဥာဏံအလိုငှါ၊ ဝိတ္တံ၊ စိတ်ကို၊ အဘိနိန္ဒာမေသိ၊ ရှေးရှုတ္တတ်
စေပြီ၊ သောအဟံ၊ ထိုငါဘုရားသည်၊ အနေကဝိဟိတံ၊ များသော အပြားရှိ
သော၊ ပုဗ္ဗေနိဝါသံ၊ ရှေး၌နေဘူးသောခန္ဓာအစဉ်ကို၊ အနုဿရာမိ၊ အောက်
မေ့နိုင်၏။ ဣဒံအယံပုဗ္ဗေနိဝါသော၊ ဤရှေး၌နေဘူးသော ခန္ဓာအစဉ်သည်၊
သေယျထာကတမော၊ အဘယ်နည်း၊ ဇေတိဇီဇာတိ၊ ထရသောဘဝကိုလည်း
ကောင်း၊ ဇေတိဇီဇာတိယော၊ နှစ်ခုသောဘဝတို့ကို လည်းကောင်း၊ တိသော
ဇီဇာတိယော၊ သုံးခုသောဘဝတို့ကို လည်းကောင်း၊ စတသောဝိဇာတိ
ယော၊ လေးခုသောဘဝတို့ကို လည်းကောင်း၊ ပဉ္စတိဇာတိယော၊ ငါးခုသော
ဘဝတို့ကို လည်းကောင်း၊ ဒသတိဇာတိယော၊ ဆယ်ခုသော ဘဝတို့ကို
လည်းကောင်း၊ ဝိသံဇီဇာတိယော၊ ဘဝနှစ်ဆယ်တို့ကိုလည်းကောင်း၊ တိ
သံဇီဇာတိယော၊ ဘဝသုံးဆယ်တို့ကိုလည်းကောင်း၊ စတ္တာထိသံဇီဇာတိ
ယော၊ ဘဝလေးဆယ်တို့ကို လည်းကောင်း၊ ပညာသံဇီဇာတိယော၊ ဘဝ
ငါးဆယ်တို့ကိုလည်းကောင်း၊ ဇာတိသတတိ၊ ဘဝထရာကို လည်းကောင်း၊
ဇာတိသဟသံဇီ၊ ဘဝတထောင်ကိုလည်းကောင်း၊ ဇာတိသတသဟသံ
ဝိ၊ ဘဝတထိန်း ကိုလည်းကောင်း၊ အနေကေ၊ များစွာ ဖြစ်ကုန်သော၊
သံဝဋ္ဋကပ္ပေဝိ၊ သံဝဋ္ဋကပ် တို့ကို လည်းကောင်း၊ အနေကေ၊ များစွာ
ဖြစ်ကုန်သော၊ ဝိဝဋ္ဋကပ္ပေဝိ၊ ဝိဝဋ္ဋကပ်တို့ကိုလည်းကောင်း၊ အနေကေ၊ များ
စွာဖြစ်ကုန်သော၊ သံဝဋ္ဋဝိဝဋ္ဋကပ္ပေဝိ၊ သံဝဋ္ဋ ဝိဝဋ္ဋကပ် တို့ကိုလည်း
ကောင်း၊ အနုဿရာမိ၊ အောက်မေ့နိုင်၏။ အဟံ၊ ငါဘုရားသည်။ အရတ္ထံ၊
ဤမည်သောဘဝ၌၊ ဝေံနာမော၊ ဤသို့အမည်ရှိသည်၊ ဝေံဂေါတ္တော၊ ဤသို့

အနွယ်ရှိသည်။ ဇေဝဏ္ဏော၊ ဤသို့အဆင်းရှိသည်။ ဇေမာဟာရော၊ ဤသို့
 အစာအာဟာရရှိသည်။ ဇေံသုခက္ခပဒိသံဝေဒိ၊ ဤသို့ချမ်းသာဆင်းရဲကို
 ခံစားရသည်။ ဇေမာယုပရိယန္တော၊ ဤသို့ အသက်အပိုင်း အခြားရှိသည်။
 အာသိံ၊ ဖြစ်ပြီ။ သောအဟံ၊ ထိုငါသည်။ တတော၊ ထိုဘဝမှ။ စုတော၊ စုတေခွဲ
 သည်ရှိသော်၊ အရကြ၊ ဤမည်သောဘဝ၌၊ ဥပပါဒိံ၊ ထင်ရှားဖြစ်ပြီ။ တကြဝိ
 ထိဘဝ၌လည်း၊ ဇေံဖာနော၊ ဤသို့အမည်ရှိသည်။ ဇေံဂေါက္ကော၊ ဤသို့အနွယ်
 ရှိသည်။ ဇေဝဏ္ဏော၊ ဤသို့ အဆင်းရှိသည်။ ဇေမာဟာရော၊ ဤသို့အစာ
 အာဟာရရှိသည်။ ဇေံသုခက္ခပဒိသံဝေဒိ၊ ဤသို့ချမ်းသာဆင်းရဲကိုခံစား
 ရသည်။ ဇေမာယုပရိယန္တော၊ ဤသို့အသက်အပိုင်းအခြားရှိသည်။ အာသိံ၊
 ဖြစ်ပြီ။ သောအဟံ၊ ထိုငါသည်။ တတော၊ ထိုဘဝမှ။ စုတော၊ စုတေခွဲသည်
 ရှိသော်၊ ဣဝ၊ ဤဘဝ၌၊ ဥပပန္နော၊ ထင်ရှားဖြစ်၏။ ဣတိအဟံ၊ ဤသည်လျှင်
 ထည်း၊ ဣတိ၊ ဤသို့။ အနုဿရာမိ၊ အောက်မေ့တော်မူ၏။ ဣတိ၊ ဤသို့။ သာ
 ကာရံ၊ အခြင်းအရာနှင့်တကွဖြစ်သော။ သဥဒ္ဓေသံ၊ ညွှန်းခြင်းနှင့် တကွဖြစ်
 သော။ အနေကပိတိတံ၊ များသော အပြားရှိသော၊ ဝုဗ္ဗေနိဝါသံ၊ ရှေး၌နေဘူး
 သောခန္ဓာအစဉ်ကို။ အနုဿရာမိ၊ အောက်မေ့နိုင်၏။ ပြာဟ္မတ၊ ဝုဏ္ဏား၊ မေ
 မယာ၊ ငါတုရားသည်။ ရတ္တိယာ၊ ညဉ့်၏။ ပဌမေယာမေ၊ ပဌမယာဝံ၌၊ အဟံ
 ခေါပဌမာပိဇ္ဇာ၊ ဤရှေးဦးစွာသောထိခြင်းပိဇ္ဇာကို၊ အဓိဂတော၊ ရထေတံမူအပ်
 ပြီ၊ အပိဇ္ဇာ၊ မထိခြင်းအပိဇ္ဇာသည်။ ပိဟတာ၊ ပျောက်၏။ ပိဇ္ဇာ၊ ထိခြင်းပိဇ္ဇာ
 သည်၊ ဥပ္ပန္နာ၊ ဖြစ်၏။ တမော၊ အဓိကံသည်။ ပိဟတော၊ ပျောက်၏။ အာလော
 ကော၊ အလင်းသည်။ ဥပ္ပန္နော၊ ဖြစ်၏။ အပ္ပမတ္တဿ၊ မဝေမဝေဂ္ဂသောသတိရှိ
 သော။ အာတာပိနေ၊ ကိလေသာတို့ကို ပူပန်စေတတ်သောလုံးလှဲရှိသော၊
 ပဟိတတ္တဿ၊ နိဗ္ဗာန်သို့ထွတ်သော လုံးရှိလျက်။ ပိဟရတော၊ နေသော
 ရဟန္တာဝုဂ္ဂိုလ်အား။ အပိဇ္ဇာ၊ မထိခြင်းအပိဇ္ဇာသည်။ ပိဟဉ္ဇေဝိယထာ၊
 ပျောက်သကဲ့သို့။ ပိဇ္ဇာ၊ ထိခြင်းပိဇ္ဇာသည်။ ဥပ္ပဇ္ဇေယျထာ၊ ဖြစ်သကဲ့သို့။
 တမော၊ အဓိကံသည်။ ပိဟဉ္ဇေယျထာ၊ ပျောက်သကဲ့သို့။ အာလောကော
 အလင်းသည်။ ဥပ္ပဇ္ဇေယျထာ၊ ဖြစ်သကဲ့သို့။ ဇေမေဝဇေံတထာ၊ ထိုအတူ
 သာလျှင်။ မမ၊ ငါတုရားအား။ အပိဇ္ဇာ၊ မထိခြင်းအပိဇ္ဇာသည်။ ပိဟတာ၊
 ပျောက်၏။ ပိဇ္ဇာ၊ ထိခြင်းပိဇ္ဇာသည်။ ဥပ္ပန္နာ၊ ဖြစ်၏။ တမော၊ အဓိကံသည်။
 ပိဟတော၊ ပျောက်၏။ အာလောကော၊ အလင်းသည်။ ဥပ္ပန္နော၊ ဖြစ်၏။ သော
 အဟံ၊ ထိုငါတုရားသည်။ ဇေံ၊ ဤသို့၊ ဖိတ္တေ၊ ဖိတ်သည်။ သမာဟိတော၊ ထည်
 ကြည်သည်ရှိသော်၊ ပရိသုဒ္ဓေ၊ ပြုစင်သည်ရှိသော်၊ ပရိယောဒါတေ၊ ပြီးပြီး

ပြက်ဖြစ်သည်ရှိသော်၊ အနက်တော၊ ကိလေသာမရှိသည်ရှိသော်၊ ဝိဂတုပစ္စို
 ထေသေ၊ ညစ်ညူးခြင်းကင်းသည်ရှိသော်၊ ဓုဒ္ဓတုတေ၊ နူးညံ့စွာဖြစ်၍ဖြစ်
 သည်ရှိသော်၊ ကမ္မနိယေ၊ စုတုပပါတဉာဏ်ဖြစ်ခြင်းငှါ ခံသည်ရှိသော်၊
 ဝိပေတံ၊ တည်သည်ရှိသော်၊ အာနေဉ္စပ္ပတ္တေ၊ တုန်ယှုပ်ခြင်းကင်းသည်ရှိသော်၊
 သက္ကာနံ၊ သတ္တဝါတို့၏၊ စုတုပပါတဉာဏာယ၊ စုတိပဒိုသန္ဓေကိုထိသော
 ဉာဏ်အယို့ငှါ၊ ဝိတ္တံ၊ ငါသူများ၏စိတ်တော်ကို၊ အဘိနိန္ဒာမေထိံ၊ ရှေးရှု
 ဉာဏ်စေပြီးသောအတံ၊ ထိုငါသူများသည်၊ ဝိသုဒ္ဓေန၊ အထူးသဖြင့်စင်ကြယ်
 သော၊ အတိတ္တန္တမာနုသကောနံ၊ လူတို့၏ စက္ခုပသာဒကိုလွန်၍ ရူပါရုံကိုမြင်
 ခြင်းငှါစွမ်းနိုင်သော၊ ဒိဗ္ဗေနစက္ခုနာ၊ ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့်၊ စဝမာနေ၊
 စုတေဆဲဖြစ်ကုန်သော၊ ဥပပဇ္ဇမာနေ၊ ပဋိသန္ဓေနေဆဲဖြစ်ကုန်သော၊ တိနေ၊
 ယုတ်ကုန်သော၊ ပဏီတေ၊ မြတ်ကုန်သော၊ သုဝဇ္ဇတ္ထေ၊ ကောင်းသောအဆင်း
 ရှိကုန်သော၊ ဒုဗ္ဗတ္ထေ၊ မကောင်းသော အဆင်းရှိကုန်သော၊ သုဂတေ၊
 ကောင်းသော အလားရှိကုန်သော၊ ဒုဂ္ဂတေ၊ မကောင်းသောအလားရှိကုန်
 သော၊ သတ္တေ၊ သတ္တဝါတို့ကို၊ ပဿာမိ၊ မြင်တော်မူ၏၊ ယထာကမ္မူပင်၊
 ကံအားလျော်စွာကပ်၍ ဖြစ်ကုန်သော၊ သတ္တေ၊ သတ္တဝါတို့ကို၊ ပဇာနာမိ၊
 အပြားအားဖြင့် သိတော်မူ၏၊ ကိံပဇာနာမိ၊ အတယ်သို့ အပြားအားဖြင့်
 သိတော်မူသနည်း၊ ဣတောန္တော၊ အရှင်တို့၊ ဝထုဇကံသေန၊ စင်စစ်သဖြင့်၊
 ဣမေသတ္တာ၊ ဤသတ္တဝါတို့သည်၊ ကာယဒုစရိတေန၊ ကာယဒုစရိုက်နှင့်၊
 သမန္နာဂတာ၊ ပြည့်စုံကုန်၏၊ ဝစီဒုစရိတေန၊ ဝစီဒုစရိုက်နှင့်၊ သမန္နာဂတာ၊
 ပြည့်စုံကုန်၏၊ မနောဒုစရိတေန၊ မနောဒုစရိုက်နှင့်၊ သမန္နာဂတာ၊ ပြည့်စုံ
 ကုန်၏၊ အရိယာနံ၊ အရိယာတို့ကို၊ ဥပဝါဒကာ၊ ကဲ့ရဲ့စွပ်စွဲထတ်ကုန်၏၊ မိစ္ဆာ
 ဒိဋ္ဌိကာ၊ ရှားသောအယူရှိကုန်၏၊ မိစ္ဆာဒိဋ္ဌိကမ္မသမာဒါနာ၊ မိစ္ဆာဒိဋ္ဌိကံ၌
 သူထပါးတို့ကိုဆောက်တည်စေကုန်၏၊ တေသတ္တာ၊ ထိုသတ္တဝါတို့သည်၊
 ကာယဿ၊ ခန္ဓာကိုယ်၏၊ ဘေဒါ၊ ပျက်ခြင်းကြောင့်၊ မရတာ၊ သေသည်မှ၊
 ပရံ၊ နောက်၌၊ အပါယံ၊ ချမ်းသာကင်းသော၊ ဒုဂ္ဂတိံ၊ မကောင်းသောသူတို့၏
 ထားရာဖြစ်သော၊ ဝိနိပါတံ၊ ပျက်စီး၍ကျရာဖြစ်သော၊ နိရယံ၊ ငရဲသို့၊ ဥပပန္နာ
 ရောက်ထေကုန်၏၊ ဘောန္တော၊ အရှင်တို့၊ ဣမေဝါပဒသတ္တာ၊ ဤသတ္တဝါတို့
 သည်ကာ၊ ကာယဒုစရိတေန၊ ကာယဒုစရိုက်နှင့်၊ သမန္နာဂတာ၊ ပြည့်စုံ
 ကုန်၏၊ ဝစီသုစရိတေန၊ ဝစီသုစရိုက်နှင့်၊ သမန္နာဂတာ၊ ပြည့်စုံကုန်၏၊ မနော
 သုစရိတေန၊ မနောသုစရိုက်နှင့်၊ သမန္နာဂတာ၊ ပြည့်စုံကုန်၏၊ အရိယာနံ၊
 အရိယာတို့ကို၊ အနုပဝါဒကာ၊ မကဲ့ရဲ့မစွပ်စွဲထတ်ကုန်၊ သမ္မာဒိဋ္ဌိကာ၊

ကောင်းသော အယူရှိကုန်၏။ သမ္မာဒိဋ္ဌိ ကမ္မသမာဓါနာ၊ သမ္မာ ဒိဋ္ဌိကံဋ္ဌိ
 သူတပါးတို့ကိုဆောက်တည်စေတတ်ကုန်၏။ တေသတ္တဝါ၊ ထိုသတ္တဝါတို့
 သည်၊ ကာယဿ၊ ခန္ဓာကိုယ်၏။ ဘေဒါ၊ ပျက်ခြင်းကြောင့်၊ မရဏာ၊ သေ
 သည်မှ၊ ပရိ၊ နောက်၌၊ သုဂတိ၊ ကောင်းမှုကိုပြုသော သူတို့၏လားရုံဖြစ်
 သော၊ သဂ္ဂံ၊ မြတ်သော ရူပါရုံစသည်တို့၏ တည်ရာဖြစ်သော၊ လောကံ၊
 နတ်ပြည်သို့၊ ဥပပန္နာ၊ ရောက်လေကုန်၏။ ဣတိ၊ ဤသို့၊ ပဇာနာမိ၊ အပြားအား
 ဖြင့်ထိတော်မူ၏။ ဣတိ၊ ဤသို့၊ ဝိသုဒ္ဓေန၊ အထူးသဖြင့် စင်ကြယ်သော။
 အတိတ္တန္တမာနုသကေန၊ လူတို့၏စက္ခုပဿာဒကိုလွန်၍ ရူပါရုံကိုမြင်ခြင်းငှါ
 စွမ်းနိုင်သော၊ ဒိဗ္ဗနုစက္ခုနာ၊ ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့်၊ စဝမာနေ၊ ရထေ့ဆဲ
 ဖြစ်ကုန်သော၊ ဥပပဇ္ဇမာနေ၊ ပဋိသန္ဓေနေဆဲဖြစ်ကုန်သော၊ ထိနေ၊ ယုတ်ကုန်
 သော၊ ပဏီတော၊ မြတ်ကုန်သော၊ သုဝဏ္ဏေ၊ ကောင်းသော အဆင်းရှိကုန်
 သော၊ ဒုဗ္ဗဏ္ဏေ၊ မကောင်းသော အဆင်းရှိကုန်သော၊ သုဂတော၊ ကောင်းသော
 အဆားရှိကုန်သော၊ ဒုပ္ပတော၊ မကောင်းသော အလားရှိကုန်သော၊ သတ္တေ၊
 သတ္တဝါတို့ကို၊ ပဿာမိ၊ မြင်တော်မူ၏။ ယထာကမ္မ၊ ပဂေ၊ ကံအားလျော်စွာ
 ကပ်၍ဖြစ်ကုန်သော၊ သတ္တေ၊ သတ္တဝါတို့ကို၊ ပဇာနာမိ၊ အပြားအားဖြင့်ထိ
 တော်မူ၏။ ဗြာဟ္မဏ၊ ပုဏ္ဏား၊ ရတ္တိယာ၊ ညဉ့်၏။ မဇ္ဈိမေယာမေ၊ မဇ္ဈိမယာဝင်၌။
 အယံခေါဒုတိယာဝိဇ္ဇာ၊ ဤနှစ်ကြိမ်မြောက်သောထိခြင်းဝိဇ္ဇာကို၊ မေမယာ၊
 ငါတုရားသည်၊ အဓိဂတာ၊ ရတော်မူအပ်ပြီ၊ အဝိဇ္ဇာ၊ မထိခြင်းအဝိဇ္ဇာသည်။
 ဝိဟတာ၊ ပျောက်၏။ ဝိဇ္ဇာ၊ ထိခြင်းဝိဇ္ဇာသည်၊ ဥပ္ပန္နာ၊ ဖြစ်၏။ တမော၊ အရိက်
 သည်၊ ဝိဟတော၊ ပျောက်၏။ အာယောကော၊ အလင်းသည်။ ဥပ္ပန္နော၊ ဖြစ်၏။
 အပ္ပမတ္တဿ၊ မဝေ့မလျော့သော သတိရှိထသော၊ အာတာဝိနော၊ ကိလေသာ
 တို့ကိုပူပန်စေတတ်သော ထုံ့လှမှုရှိထသော၊ ပဟိတတ္တဿ၊ နိဗ္ဗာန်သို့ထွတ်
 သောနှလုံးရှိလျက်၊ ဝိဟရတော၊ နေသောရဟန္တာပုဂ္ဂိုလ်အား၊ အဝိဇ္ဇာ၊
 မထိခြင်းအဝိဇ္ဇာသည်၊ ဝိဟညေယျ၊ ယထာ၊ ပျောက်သကဲ့သို့၊ ဝိဇ္ဇာ၊ ထိခြင်း
 ဝိဇ္ဇာသည်၊ ဥပ္ပဇ္ဇေယျ၊ ယထာ၊ ဖြစ်သကဲ့သို့၊ တမော၊ အရိက်သည်၊ ဝိဟညေ
 ယျ၊ ယထာ၊ ပျောက်သကဲ့သို့၊ အာယောကော၊ အလင်းသည်၊ ဥပ္ပဇ္ဇေယျ၊ ယထာ၊
 ဖြစ်သကဲ့သို့၊ ဝေမေဝဇ္ဇံ၊ ယထာ၊ ထိုအတူ၊ မမ၊ ငါတုရားအား၊ အဝိဇ္ဇာ၊
 မထိခြင်းအဝိဇ္ဇာသည်၊ ဝိဟတာ၊ ပျောက်၏။ ဝိဇ္ဇာ၊ ထိခြင်းဝိဇ္ဇာသည်၊ ဥပ္ပန္နာ၊
 ဖြစ်၏။ တမော၊ အရိက်သည်၊ ဝိဟတော၊ ပျောက်၏။ အာယောကော၊ အလင်း
 သည်၊ ဥပ္ပန္နော၊ ဖြစ်၏။ သောအာတံ၊ ထိုငါတုရားသည်၊ ဝိတ္တေ၊ စိတ်သည်၊
 သမာဟိတော၊ တည်ကြည်သည်ရှိသော်၊ ပရိသုဒ္ဓေ၊ ဖြူစင်သည်ရှိသော်။

ပရိယောဒါတေ၊ ပြီးပြီးပြန်ဖြစ်သည်ရှိသော်၊ အနဂံဏေ၊ ကိလေသာမရှိ
 သည်ရှိသော်၊ ဝိဝတုပက္ကံထေယေ၊ ညစ်ညူးခြင်းကင်းသည်ရှိသော်၊ ရုဒဘူ
 ထေ၊ နူးညံ့စွာဖြစ်၍ဖြစ်သည်ရှိသော်၊ ကမ္မနိယေ၊ အာသဝက္ခယဥ္ဇာဏ်ဖြစ်
 ခြင်းငှါခံသည်ရှိသော်၊ ဝိပေ၊ တည်သည်ရှိသော်၊ အာနေဇ္ဇုပ္ပတ္တေ၊ တုန်ထွင်
 ခြင်းကင်းသည်ရှိသော်၊ အာသဝါနံ၊ ယိုစီးခြင်းအာသဝေါ တရားတို့၏၊
 ခယဥ္ဇာဏာယ၊ ကုန်ရာဖြစ်သော အရဟတ္တမဂ်ဥ္ဇာဏ်အလို့ငှါ၊ ဝိတ္တံ၊ ငါတရား
 ၏စိတ်တော်ကို၊ အဘိနိဇ္ဈာမေထိံ၊ ရှေးရှုညွတ်စေပြီ၊ သောအဟံ၊ ထိုငါ
 သုရားသည်၊ ဣဒံ၊ ဤသည်ကား၊ ဒုက္ခံ၊ ဒုက္ခသစ္စာတည်း၊ ဣတိ၊ ဤသို့၊ ယထာ
 သူတံ၊ ဟုတ်မှန်သည့်အတိုင်း၊ အပ္ပညာထိံ၊ သိပြီ၊ အယံ၊ ဤသည်ကား၊ ဒုက္ခ
 သရဒယော၊ ဆင်းရဲ၏ဖြစ်ကြောင်း၊ သရဒယသစ္စာတည်း၊ ဣတိ၊ ဤသို့၊
 ယထာဘူတံ၊ ဟုတ်မှန်သည့်အတိုင်း၊ အပ္ပညာထိံ၊ သိပြီ၊ အယံ၊ ဤနိဗ္ဗာန်
 သည်၊ ဒုက္ခနိရောဓော၊ ဆင်းရဲ၏ ချုပ်ရာနိရောဓသစ္စာတည်း၊ ဣတိ၊ ဤသို့၊
 ယထာဘူတံ၊ ဟုတ်မှန်သည့်အတိုင်း၊ အပ္ပညာထိံ၊ သိပြီ၊ အယံပဋိပဒါ၊
 ဤအကျင့်သည်၊ ဒုက္ခနိရောဓ ဝါဒိနိပ္ပဋိပဒါ၊ ဆင်းရဲ၏ ချုပ်ရာနိဗ္ဗာန်သို့
 ရောက်ကြောင်းအကျင့်ဖြစ်သော မဂ္ဂဝဂ္ဂသစ္စာတည်း၊ ဣတိ၊ ဤသို့၊ ယထာဘူတံ၊
 ဟုတ်မှန်သည့်အတိုင်း၊ အပ္ပညာထိံ၊ သိပြီ၊ ဣမေဝဗ္ဗော၊ ဤတရားတို့သည်၊
 အာသဝါ၊ ယိုစီးခြင်းအာသဝတို့ မည်ကုန်၏၊ ဣတိ၊ ဤသို့၊ ယထာဘူတံ၊
 ဟုတ်မှန်သည့်အတိုင်း၊ အပ္ပညာထိံ၊ သိပြီ၊ ဣမေဝဗ္ဗော၊ ဤတရားသည်၊
 အာသဝသရဒယော၊ ယိုစီးခြင်းအာသဝ၏ဖြစ်ကြောင်းတည်း၊ ဣတိ၊ ဤသို့၊
 ယထာဘူတံ၊ ဟုတ်မှန်သည့်အတိုင်း၊ အပ္ပညာထိံ၊ သိပြီ၊ အယံဝေဗ္ဗော၊
 ဤတရားသည်၊ အာသဝနိရောဓော၊ ယိုစီးခြင်းအာသဝ၏ချုပ်ရာတည်း၊
 ဣတိ၊ ဤသို့၊ ယထာဘူတံ၊ ဟုတ်မှန်သည့်အတိုင်း၊ အပ္ပညာထိံ၊ သိပြီ၊ အယံ၊
 ဝေဗ္ဗော၊ ဤတရားသည်၊ အာသဝနိရောဓ ဝါဒိနိပ္ပဋိပဒါ၊ ယိုစီးခြင်းအာသဝ၏
 ချုပ်ရာနိဗ္ဗာန်သို့ ရောက်ကြောင်း ဖြစ်သော အကျင့်တည်း၊ ဣတိ၊ ဤသို့၊
 ယထာဘူတံ၊ ဟုတ်မှန်သည့်အတိုင်း၊ အပ္ပညာထိံ၊ သိပြီ၊ ဧဝံ၊ ဤသို့၊ ဇာန
 တော၊ သိတော်မူသော၊ ဧဝံ၊ ဤသို့၊ ပဿတော၊ မြင်တော်မူသော၊ တဿမေ၊
 ထိုငါတရား၏၊ ဝိတ္တံ၊ စိတ်တော်သည်၊ ကာမာသဝါရိ၊ ကာမာသဝမှတည်း
 ဝိရုတ္တိတ္ထ၊ လွတ်ပြီ၊ တဿမေ၊ ထိုငါတရား၏၊ ဝိတ္တံ၊ စိတ်တော်သည်၊ ဘဝါ
 သဝါရိ၊ ဘဝါသဝမှတည်း၊ ဝိရုတ္တိတ္ထ၊ လွတ်ပြီ၊ တဿမေ၊ ထိုငါတရား၏၊
 ဝိတ္တံ၊ စိတ်တော်သည်၊ အဝိဇ္ဇာသဝါရိ၊ အဝိဇ္ဇာသဝမှတည်း၊ ဝိရုတ္တိတ္ထ၊ လွတ်ပြီ၊
 အယံ၊ ငါတရားသည်၊ ဝိရုတ္တိတ္ထံ၊ အာသဝတို့မှလွတ်ရာဖြစ်သော အရဟတ္တ

ဖိတ်၌၊ ဝိရက္ခော၊ အာသဝမှလွတ်သည်၊ အမှီဖြစ်ပြီး၊ ဣတိ၊ ဤသို့၊ ဥာတံ၊ ပစ္စ
 ဝေက္ခနာဥာတံသည်၊ အဟောသိ၊ ဖြစ်ပြီး၊ ဇာတိ၊ ပဋိသန္ဓေနေခြင်းသည်၊ ဝိတာ
 ကုန်ပြီး၊ ဗြဟ္မစရိယံ၊ မဂ်တည်းဟူသောမြတ်သောအကျင့်ကို၊ ဝုသိတံ၊ သုံး
 အပ်ပြီး၊ ကရဏီယံ၊ ပြုအပ်သောတဆဲ့ခြောက်ပါးသောကိစ္စကို၊ ကတံ၊ ပြုအပ်
 ပြီး၊ ဣတ္ထတ္တယ၊ ဤပစ္စုပ္ပန်ဖြစ်သော ခန္ဓာအစဉ်မှ၊ အပရံ၊ တပါးသော၊ ခန္ဓ
 သန္တာနံ၊ ခန္ဓာအစဉ်သည်၊ မေ၊ ငါ့အား၊ နအတ္ထိ၊ မရှိ၊ ဣတိ၊ ဤသို့၊ အပ္ပညာသိ၊
 သိပြီး၊ ဗြဟ္မဇာတ၊ ပုစ္ဆား၊ ရတ္တိယာ၊ ညဉ့်၏၊ ပတ္တိမေယာမေ၊ ပတ္တိမယာဝံ၌၊
 အယံခေါတတိယာဝိဇ္ဇာ၊ ဤသုံးကြိမ်မြောက်သော သိခြင်းဝိဇ္ဇာကို၊ မေမ
 ယာ၊ ငါတုရားသည်၊ အဝိဂတာ၊ ရတော်မူအပ်ပြီး၊ အဝိဇ္ဇာ၊ မသိခြင်းအဝိဇ္ဇာ
 သည်၊ ဝိဟတာ၊ ပျောက်၏၊ ဝိဇ္ဇာ၊ သိခြင်းဝိဇ္ဇာသည်၊ ဥပ္ပန္နော၊ ဖြစ်၏၊ တမော၊
 အဓိကံသည်၊ ဝိဟတာ၊ ပျောက်၏၊ အာယောကော၊ အလင်းသည်၊ ဥပ္ပန္နော၊
 ဖြစ်၏၊ အပ္ပမတ္တဿ၊ မစေ့မလျော့သောဝတ်ရှိသော၊ အာတာဝိနော၊ ကိလေ
 သာတို့ကိုပူပန်စေတတ်သော ထုံ့ထရှိသော၊ ပဟိတတ္တံဿ၊ နိဗ္ဗာန်သို့ထွတ်
 သောနှုတ်ရှိလျက်၊ ဝိဟရတော၊ နေသောရဟန္တာပုဂ္ဂိုလ်အား၊ အဝိဇ္ဇာ၊ မသိ
 ခြင်းအဝိဇ္ဇာသည်၊ ဝိဟညေယျ၊ ယထာ၊ ပျော်ရာသကဲ့သို့၊ ဝိဇ္ဇာ၊ သိခြင်းဝိဇ္ဇာ
 သည်၊ ဥပ္ပန္နေယျ၊ ဖြစ်ရာသကဲ့သို့၊ တမော၊ အဓိကံသည်၊ ဝိဟညေယျ
 ယထာ၊ ပျော်ရာသကဲ့သို့၊ အာယောကော၊ အလင်းသည်၊ ဥပ္ပန္နေယျ၊ ဖြစ်
 ထာ၊ ဖြစ်ရာသကဲ့သို့၊ ဝေမေဝဇေတထာ၊ ထိုအတူ၊ မေ၊ ငါတုရားအား၊
 အဝိဇ္ဇာ၊ မသိခြင်းအဝိဇ္ဇာသည်၊ ဝိဟတာ၊ ပျောက်၏၊ ဝိဇ္ဇာ၊ သိခြင်းဝိဇ္ဇာ
 သည်၊ ဥပ္ပန္နော၊ ဖြစ်၏၊ တမော၊ အဓိကံသည်၊ ဝိဟညေယျ၊ ပျောက်၏၊ အာယော
 ကော၊ အလင်းသည်၊ ဥပ္ပန္နော၊ ဖြစ်၏၊ ဗြဟ္မဇာတ၊ ပုစ္ဆား၊ ကဒါပိ၊ ရါခါ၊ တေ
 တုယံ၊ သင်၏၊ ဝိတ္တံ၊ စိတ်သည်၊ ဇေ၊ ဤသို့၊ သိယာခေါပန၊ ဖြစ်ရာသည်သာ
 လျှင်တည်း၊ ကိံ၊ သိယာ၊ အဘယ်သို့ဖြစ်ရာသနည်း၊ အဇ္ဇာဝိ၊ ယခုလည်း၊
 သမတောဂေါတမော၊ ရဟန်းဂေါတမသည်၊ အဝိတရာဂေါ၊ မကင်းသော
 နာဂရှိသည်၊ အဝိတဒေါသော၊ မကင်းသောဒေါသရှိသည်၊ အဝိတမော၊
 ဟော၊ မကင်းသောမောဟရှိသည်၊ ယသ္မာ၊ အကြင်ကြောင့်၊ အသယံနုနု၊
 ဖြစ်ရာယောင်တကား၊ ထသ္မာ၊ ထိုကြောင့်၊ အရညဝနပစ္စာနိ၊ တောလူတို့၏
 ဥပစာနှင့် မနီးကုန်သော၊ ပန္တာနိ၊ အဆုံး၌တည်ကုန်သော၊ သေနာသနာနိ၊
 ကျောင်းတို့ကို၊ ပဋိသေဝတိ၊ ရှိဝံ၏၊ ဣတိဝေံ၊ ဤသို့၊ သိယာခေါပန၊ ဖြစ်ရာ
 သည်သာလျှင်တည်း၊ ဗြဟ္မဇာတ၊ ပုစ္ဆား၊ မယံ၊ ငါတုရား၏၊ ဇေ၊ ဤတော
 ကျောင်းနေခြင်းကို၊ အဝိတရာဂါနိတာယာတိ၊ အဝိတရာဂါအစရှိသည်၏

အဖြစ်ကြောင့်ဟူ၍။ ဝေံ၊ ဤသို့၊ နုခေါ၊ ပနဒဗ္ဗဗ္ဗံ၊ မဗ္ဗတံအပ်၊ ဗြာဟ္မဏ၊ ပုဏ္ဏား၊ အဟံ၊ ဝါဘုရားသည်၊ အတ္တနော၊ မိမိ၏၊ ဒိဗ္ဗဓမ္မသုခဝိဟာရံ၊ မျက်မှောက်သောကိုယ်၏အဖြစ်၌ချမ်းသာစွာနေခြင်းကို၊ သံပဿမာနောစ၊ ကောင်းစွာမြင်တော်မူသည်ဖြစ်၍လည်းကောင်း၊ ပစ္ဆိမံ၊ နောက်၌ဖြစ်သော၊ ဇနဝံ၊ လူအပေါင်းကို၊ အနုကမ္မမာနောစ၊ အစဉ်သနားတော်မူသည် ဖြစ်၍လည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧစ္စေ၊ နှစ်ပါးကုန်သော၊ အတ္တဝသေ၊ အကြောင်းတို့ကို၊ သံပဿမာနော၊ ကောင်းစွာ မြင်တော်မူသည်ဖြစ်၍၊ အရညဝနပတ္တာနိ၊ ထောလူတို့၏ ဥပစာနှင့်မနီး ကုန်သော၊ ပန္နာနိ၊ အဆုံး၌ တည်ကုန်သော၊ သေနာသနာနိ၊ ကျောင်းတို့ကို၊ ပဋိသေဝါမိ၊ နှိပ်၏၊ ဣတိ၊ ဤသို့၊ ဓဋ္ဌံ၊ မှတ်အပ်၏၊ နိဘာဂေါတမ၊ အရှင်ဂေါတမ၊ အရဟတာ၊ ပူဇော်အထူးကိုခံတော်မူထိုက်သော၊ သဗ္ဗာသမ္ဗုဒ္ဓေန၊ မြတ်စွာဘုရားသည်၊ အနုကမ္မယုယထာ၊ သနားတော်မူရာသကဲ့သို့၊ ထထာ၊ ထိုအတူ၊ ဘောတာဂေါတမေန၊ အရှင်ဂေါတမသည်၊ အယံပစ္ဆိမဇနတော၊ ဤနောင်လာလတ္တံ့ သောလူအပေါင်းကို၊ အနုကမ္မိ၊ ချစ်ပါဝတ၊ သနားတော် မူအပ်သော သဘောရှိတော်မူပေစွထကား၊ ဣတိ၊ ဤသို့၊ ဗြာဟ္မဏော၊ ပုဏ္ဏားသည်၊ အတ္တမနော၊ ဝမ်းမြောက်သည်၊ ဟောတိ၊ ဖြစ်၏၊ ဘောဂေါတမ၊ အရှင်ဂေါတမ၊ အဘိက္ကန္တံ၊ အလွန်နှစ်လိုဘွယ်ရှိစွထကား၊ ဘောဂေါတမ၊ အရှင်ဂေါတမ၊ အဘိက္ကန္တံ၊ အလွန်နှစ်လိုဘွယ်ရှိစွထကား၊ နိက္ခန္တိတံ၊ မှောက်၍ထားအပ်သောအိုက်ကို၊ နက္ခန္တေယျသေယျထာပိဝါ၊ ထွန်၍ပြဘိသကဲ့သို့ လည်းကောင်း၊ ပဋိစ္စန္ဒံ၊ ဖုံးလွှမ်းအပ်သောဝတ္ထုကို၊ ဝိပရေယျသေယျထာပိဝါ၊ ဖွင့်၍ပြဘိသကဲ့သို့လည်းကောင်း၊ ရဋ္ဌဿ၊ ခရီးမှားသောသူအား၊ မဂ္ဂံ၊ ခရီးကို၊ အာစိက္ခေယျသေယျထာပိဝါ၊ ပြောကြားဘိသကဲ့သို့ လည်းကောင်း၊ စက္ခုမန္တော၊ မျက်စိအမြင်နှင့်ပြည့်စုံသော သူတို့သည်၊ ရူပါနံ၊ အဆင်းတို့ကို၊ ဒက္ခန္တိ၊ မြင်ကုန်လတ္တံ့၊ ဣတိမနသိကရိတွာ၊ ဤသို့နုလုံးသွင်း၍၊ အန္ဓကာရေ၊ အဓိကံတိုက်၌၊ တေထပ္ပဇ္ဇောတံ၊ သီမီးတန်ဆောင်ကို၊ ဓာရေယျသေယျထာပိဝါ၊ ထွန်းဘိသကဲ့သို့လည်းကောင်း၊ ဇေမေဝံ၊ ထိုအတူ၊ ဘောတာဂေါတမေန၊ အရှင်ဂေါတမသည်၊ အနေကပရိယာယေန၊ များစွာသော အကြောင်းဖြင့်၊ ဓမ္မော၊ တရားတော်ကို၊ ပကာသိတော၊ ပြတော် မူအပ်ပြီ၊ သောဟံ သော အဟံ၊ ထိုအက္ခရိုပ်သည်၊ ဘဝန္တံဂေါတမံ၊ အရှင်ဂေါတမကို၊ သရဏံ၊ ကိုးကွယ်ရာဟူ၍၊ ဝစ္ဆာမိ၊ ဆည်းကပ်ပါ၏၊ ဓမ္မဉ္စ၊ တရားတော်ကိုလည်းကောင်း၊ ဘိက္ခုသံဃဉ္စ၊ ရဟန်းအပေါင်းကို လည်းကောင်း၊ သရဏံ၊ ကိုးကွယ်ရာဟူ၍၊

ဂစ္ဆာမိ၊ ဆည်းကပ်ပါ၏။ ဘဝံဂေါတမော၊ အရှင်ဂေါတမသည်။ ဝံ၊ အကျွန်ုပ်
ကို၊ အဇ္ဈတဂ္ဂေ၊ ယနေ့ကိုအစပြု၍၊ ပါဏုပေတံ၊ အသက်ထက်ဆုံး၊ သရဏံ၊
ကိုးကွယ်ခြင်းသို့၊ ဂတံ၊ ရောက်သော၊ ဥပါသကံ၊ ဒါယကာဟူ၍၊ ဓာဓေတု၊
မှတ်တော်မူပါသော၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ယျေဝကံ၏၊ ဣတိ၊ ဤသို့၊ သုတံ၊
ကြားအပ်ပါ၏။ ။

စတုတ္ထံ၊ လေးခု မြောက်သော၊ ဘယတောရဝသုတ္တန္တံ၊ ဘယတောရဝ
သုတ်သည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

၅- အနဂါဏသုတ်။

၂၂။ ဘန္တ၊ အရှင်ဘုရားကသာပ၊ မေမယာ၊ အကျွန်ုပ်အာနန္ဒာသည်။ ဘဂဝ
တော၊ မြတ်စွာဘုရား၏၊ သဗ္ဗုခါ၊ မျက်မှောက် တော်မှ၊ ဝေံ၊ ဤသို့၊ သုတံ၊
ကြားအပ်ပါ၏။ ကိံသုတံ၊ အဘယ်သို့ ကြားအပ်ပါသနည်း၊ ဧကံ၊ ထပါး
သော၊ သမယံ၊ အခါ၌၊ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ဝာဝတ္ထိယံ၊ သာဓဇ္ဈိ
ပြည်၌၊ အနာထဝိဇ္ဇိကဿ၊ အနာထဝိဇ္ဇိကသုဗ္ဗေ၏၊ အာရာမေ၊ နှလုံးမွေ့
လျော်ပျော်ဘွယ်ရာဖြစ်သော၊ ဇေတဝနေ၊ ဇေတဝန်ကျောင်းထောင်၌၊ ဝိဟ
ရတိ၊ နေထောင်မူ၏၊ တတြခေါ၊ ထိုသို့ နေထောင်မူသော အခါ၌၊ အာယသ္မာ
သာရိပုဋ္ဌော၊ အရှင်သာရိပုတ္တရာသည်။ ဘိက္ခု၊ ရဟန်းတို့ကို၊ အာဝုသော
ဘိက္ခဝေါဟိ၊ ငါ့ရှင်ရဟန်းတို့ဟူ၍၊ အာမန္တေ၊ ခေါ်တော်မူ၏၊ အာဝုသော
တိ၊ ငါ့ရှင်ဟူ၍၊ ဧကဘိက္ခု၊ ထိုရဟန်းတို့သည်။ အာယသ္မတောသာရိ
ပုတ္တဿ၊ အရှင်သာရိပုတ္တရာအား၊ ဗစ္စသောသု၊ ဝန်ခံကုန်၏၊ အာယ သ္မာသာ
ရိပုဋ္ဌော၊ အရှင်သာရိပုတ္တရာသည်။ ဧတံဝစနံ၊ ဤစကားကို၊ အဝေါစ၊
မိန့်တော်မူ၏။ ကိံအဝေါစ၊ အဘယ်သို့မိန့်တော်မူသနည်း၊ အာဝုသော၊
ငါ့ရှင်တို့၊ စက္ကာရာ၊ လေးယောက်ကုန်သော၊ ဣမေပုဂ္ဂလော၊ ဤပုဂ္ဂိုလ်တို့
သည်၊ ထောကတ္ထိံ၊ ဖြစ်တတ်ပျက်တတ်သောထောကဦး၊ သန္တောသံဝိဇ္ဇမာ
နာ၊ ထင်ရှားရှိကုန်၏။ စက္ကာရာ၊ လေးယောက်ကုန်သော ပုဂ္ဂိုလ်တို့သည်၊
ကဘမေ၊ အဘယ်သည်တို့နည်း၊ အာဝုသော၊ ငါ့ရှင်တို့၊ ဣဝေ၊ ဤဖြစ်ထွက်
ပျက်တတ်သော ထောကဦး၊ ဧကစ္စော၊ အချို့သော၊ ပုဂ္ဂထော၊ ပုဂ္ဂိုလ်သည်။
သင်္ခဏာဝ၊ ကိလေသာနှင့်တကွဖြစ်သည်သို့လျှင်၊ သမာနော၊ ဖြစ်လျက်၊ မေ
ငါ၏၊ အဇ္ဈတ္တံ၊ အဇ္ဈတ္တသန္တာန်၌၊ အဂီဏံ၊ ကိလေသာသည်၊ အတ္ထိ၊ ရှိ၏၊ ဣတိ၊
ဤသို့၊ ယထာဘူတံ၊ ဟုတ်မှန်သည့်အတိုင်း၊ နပဇာနာတိ၊ မထိ၊ အာဝုသော။

၅- အနဂါကသုတ်။

ငါ့ရှင်တို့၊ ဣပေ၊ ဤဖြစ်တတ်ပျက်တတ်သော လောကဋ္ဌံ၊ ဧကစ္စော၊ အဗျါ
သော၊ ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်။ သင်္ဂဏောဝ၊ ကိလေသာနှင့် တကွဖြစ်သည်
သာလျှင်၊ သမာနော၊ ဖြစ်လျက်၊ မေ၊ ငါ၏၊ အဇ္ဈတ္တံ၊ အဇ္ဈတ္တသန္တာန်၌၊ အင်္ဂ
တံ၊ ကိလေသာသည်၊ အတ္ထိ၊ ရှိ၏၊ ဣတိ၊ ဤသို့၊ ယထာဘူတံ၊ ဟုတ်မှန်သည့်
အတိုင်း၊ ပဇာနာတိ၊ သိ၏၊ အာဝုသော၊ ငါ့ရှင်တို့၊ ဣပေ၊ ဤဖြစ်တတ်ပျက်တတ်
သောလောကဋ္ဌံ၊ ဧကစ္စော၊ အဗျါသော၊ ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်။ အနဂါကောဝ၊
ကိလေသာ မရှိသည်သာလျှင်၊ သမာနော၊ ဖြစ်လျက်၊ မေ၊ ငါ၏၊ အဇ္ဈတ္တံ၊
အဇ္ဈတ္တသန္တာန်၌၊ အင်္ဂတံ၊ ကိလေသာသည်၊ နတ္ထိ၊ မရှိ၊ ဣတိ၊ ဤသို့၊ ယထာ
ဘူတံ၊ ဟုတ်မှန်သည့်အတိုင်း၊ ပဇာနာတိ၊ သိ၏၊ အာဝုသော၊ ငါ့ရှင်တို့၊ ဣပ
ပေ၊ ဤဖြစ်တတ်ပျက်တတ်သောလောကဋ္ဌံ၊ ဧကစ္စော၊ အဗျါသော၊ ပုဂ္ဂလော၊
ပုဂ္ဂိုလ်သည်။ အနဂါကောဝ၊ ကိလေသာမရှိသည်သာလျှင်၊ သမာနော၊ ဖြစ်
လျက်၊ မေ၊ ငါ၏၊ အဇ္ဈတ္တံ၊ အဇ္ဈတ္တသန္တာန်၌၊ အင်္ဂတံ၊ ကိလေသာသည်။ နတ္ထိ၊
မရှိ၊ ဣတိ၊ ဤသို့၊ ယထာဘူတံ၊ ဟုတ်မှန်သည့်အတိုင်း၊ ပဇာနာတိ၊ သိ၏၊ အာ
ဝုသော၊ ငါ့ရှင်တို့၊ တတြ၊ ထိုလေးယောက်သောပုဂ္ဂိုလ်တို့တွင်၊ ယွာယံယော
အယံပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ သင်္ဂဏောဝ၊ ကိလေသာနှင့် တကွ
ဖြစ်သည်သာလျှင်၊ သမာနော၊ ဖြစ်လျက်၊ မေ၊ ငါ၏၊ အဇ္ဈတ္တံ၊ အဇ္ဈတ္တသန္တာန်
၌၊ အင်္ဂတံ၊ ကိလေသာသည်၊ အတ္ထိ၊ ရှိ၏၊ ဣတိ၊ ဤသို့၊ ယထာဘူတံ၊ ဟုတ်မှန်
သည့်အတိုင်း၊ ပဇာနာတိ၊ သိ၏၊ အာဝုသော၊ ငါ့ရှင်တို့၊ တတြ၊ ထိုလေးယောက်သောပုဂ္ဂိုလ်
တို့တွင်၊ ယွာယံယောအယံပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ သင်္ဂဏာ
နံယောဝ၊ ကိလေသာနှင့်တကွ ဖြစ်ကုန်သည်သာလျှင်၊ သတိပဿနာနံ၊ ဖြစ်
ကုန်သော၊ ဗြိန္ဒု၊ နှစ်ယောက်ကုန်သော၊ ဣမေသံပုဂ္ဂလောနံ၊ ဤပုဂ္ဂိုလ်တို့တွင်၊
ဟိနုရိဒသာတိ၊ ယုတ်သောယောကျ်ားပုဂ္ဂိုလ်ဟူ၍၊ အာက္ခာယတိ၊ ဆိုအပ်
၏၊ အာဝုသော၊ ငါ့ရှင်တို့၊ တတြ၊ ထိုလေးယောက်သောပုဂ္ဂိုလ်တို့တွင်၊ ယွာ
ယံယောအယံပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ သင်္ဂဏောဝ၊ ကိလေသာနှင့်
တကွဖြစ်သည်သာလျှင်၊ သမာနော၊ ဖြစ်လျက်၊ မေ၊ ငါ၏၊ အဇ္ဈတ္တံ၊ အဇ္ဈတ္တ
သန္တာန်၌၊ အင်္ဂတံ၊ ကိလေသာသည်၊ အတ္ထိ၊ ရှိ၏၊ ဣတိ၊ ဤသို့၊ ယထာဘူတံ၊
ဟုတ်မှန်သည့်အတိုင်း၊ ပဇာနာတိ၊ သိ၏၊ အာဝုသော၊ ဤပုဂ္ဂိုလ်ကို၊ သင်္ဂ
ဏာနံယောဝ၊ ကိလေသာနှင့်တကွ ဖြစ်ကုန်သည်သာလျှင်၊ သတိပဿနာနံ၊
ဖြစ်ကုန်သော၊ ဗြိန္ဒု၊ နှစ်ယောက်ကုန်သော၊ ဣမေသံပုဂ္ဂလောနံ၊ ဤပုဂ္ဂိုလ်တို့တွင်
ယေဋ္ဌုရိဒသာတိ၊ မြတ်သော ယောကျ်ားပုဂ္ဂိုလ်ဟူ၍၊ အာက္ခာယတိ၊ ဆို
အပ်၏၊ အာဝုသော၊ ငါ့ရှင်တို့၊ တတြ၊ ထိုလေးယောက်သောပုဂ္ဂိုလ်တို့တွင်၊
ယွာယံယောအယံပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ အနဂါကောဝ၊ ကိလေသာ

မရှိသည်သာလျှင်၊ သမာဓော၊ ဖြစ်လျက်၊ မေ၊ ငါ၏။ အဇ္ဈတ္တံ၊ အဇ္ဈတ္တသန္တာန်
 ဌံ၊ အင်္ဂါ၊ ကိလေသာသည်၊ နတ္ထိ၊ မရှိ၊ ဣတိ၊ ဤသို့။ ယထာဘူတံ၊ ဟုတ်မှန်
 သည့်အတိုင်း၊ ပဇာနာတိ၊ မသိ၊ အသံပုဂ္ဂလော၊ ဤပုဂ္ဂိုလ်ကို၊ အနင်္ဂဏာနံ
 ယေဝ၊ ကိလေသာမရှိကုန်သည်သာလျှင်၊ သတံသမာနာနံ၊ ဖြစ်ကုန်သော၊
 ဗြိန္ဒံ၊ နှစ်ယောက်ကုန်သော၊ ဣမေသံပုဂ္ဂလာနံ၊ ဤပုဂ္ဂိုလ်တို့တွင်၊ ဟိနုပုရိ
 သောကိ၊ ယုတ်သောယောက်ျားပုဂ္ဂိုလ်ဟူ၍၊ အာက္ခာယတိ၊ ဆိုအပ်၏။ အာ
 ဝုသော၊ ငါ့ရှင်တို့၊ တကြ၊ ထိုလေးယောက်သောပုဂ္ဂိုလ်တို့တွင်၊ ယွာယံယော
 အသံပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်၊ အနင်္ဂဏော၊ ကိလေသာမရှိသည်သာ
 လျှင်၊ သမာဓော၊ ဖြစ်လျက်၊ မေ၊ ငါ၏။ အဇ္ဈတ္တံ၊ အဇ္ဈတ္တသန္တာန်ဌံ၊ အင်္ဂါ၊
 ကိလေသာသည်၊ နတ္ထိ၊ မရှိ၊ ဣတိ၊ ဤသို့။ ယထာဘူတံ၊ ဟုတ်မှန်သည့်အတိုင်း၊
 ပဇာနာတိ၊ သိ၏။ အသံပုဂ္ဂလော၊ ဤပုဂ္ဂိုလ်ကို၊ အနင်္ဂဏာနံ၊ ယေဝ၊ ကိလေ
 သာမရှိကုန်သည်သာလျှင်၊ သတံသမာနာနံ၊ ဖြစ်ကုန်သော၊ ဗြိန္ဒံ၊ နှစ်ယောက်ကုန်
 သော၊ ဣမေသံပုဂ္ဂလာနံ၊ ဤပုဂ္ဂိုလ်တို့တွင်၊ သေဗ္ဗ ပုရိသောတိ၊ မြတ်သော
 ယောက်ျားပုဂ္ဂိုလ်ဟူ၍၊ အာက္ခာယတိ၊ ဆိုအပ်၏။ ဣတိ၊ ဤသို့။ အဝေါစ၊
 မိန့်တော်မူ၏။ ဧဝံ၊ ဤသို့။ ဝုတ္တု၊ မိန့်တော်မူအပ်သည်ရှိသော်၊ အာယသ္မာ
 မဟာမောဂ္ဂလာနော၊ အရှင်မဟာမောဂ္ဂလာန်သည်၊ အာယသ္မန္တံ၊ သာဓိပုတ္တံ
 အရှင်သာဓိပုတ္တရာကို၊ ဧဝံ၊ စံ၊ ဤစကားကို၊ အဝေါစ၊ ဆို၏။ ကိ၊ အဝေါ
 စ၊ အဘယ်သို့ဆိုသနည်း၊ အာဝုသောသာဓိပုတ္တု၊ ငါ့ရှင်သာဓိပုတ္တရာ၊ ယေန
 ဟေတုနာ၊ အကြင်သို့သောအကြောင်းဖြင့်၊ ယေနပစ္စယေန၊ အကြင်သို့သော
 အထောက်အပံ့ဖြင့်၊ သင်္ဂဏာနံ၊ ယေဝ၊ ကိလေသာနှင့်ထကွ ဖြစ်ကုန်သည်
 သာလျှင်၊ သတံသမာနာနံ၊ ဖြစ်ကုန်သော၊ ဗြိန္ဒံ၊ နှစ်ယောက်ကုန်သော၊ ဣမေသံ
 ပုဂ္ဂလာနံ၊ ဤပုဂ္ဂိုလ်တို့တွင်၊ ဧကော၊ တယောက်သောပုဂ္ဂိုလ်ကို၊ ဟိနုပုရိ
 သောတိ၊ ယုတ်သော ယောက်ျား ပုဂ္ဂိုလ်ဟူ၍၊ အာက္ခာယတိ၊ ဆိုအပ်၏။
 ဧကော၊ တယောက်သောပုဂ္ဂိုလ်ကို၊ သေဗ္ဗပုရိသောတိ၊ မြတ်သောယောက်ျား
 ပုဂ္ဂိုလ်ဟူ၍၊ အာက္ခာယတိ၊ ဆိုအပ်၏။ သောဟေတု၊ ထိုအကြောင်းသည်၊
 ကောနုခေါ၊ အဘယ်နည်း၊ အာယသ္မာယော၊ ထိုအထောက်အပံ့သည်၊ ကော
 နုခေါ၊ အဘယ်နည်း၊ အာဝုသောသာဓိပုတ္တု၊ ငါ့ရှင်သာဓိပုတ္တရာ၊ ယေနဟေ
 တုနာ၊ အကြင်သို့သော အကြောင်းဖြင့်၊ ယေနပစ္စယေန၊ အကြင်သို့သော
 အထောက်အပံ့ဖြင့်၊ အနင်္ဂဏာနံ၊ ယေဝ၊ ကိလေသာမရှိကုန်သည်သာလျှင်၊
 သတံသမာနာနံ၊ ဖြစ်ကုန်သော၊ ဗြိန္ဒံ၊ နှစ်ယောက်ကုန်သော၊ ဣမေသံပုဂ္ဂလာ
 နံ၊ ဤပုဂ္ဂိုလ်တို့တွင်၊ ဧကော၊ တယောက်သောပုဂ္ဂိုလ်ကို၊ ဟိနုပုရိသောတိ၊

ယုတ်သောယောက်ျား ပုဂ္ဂိုလ်ဟူ၍၊ အာက္ခယတိ၊ ဆိုအပ်၏။ ဧကော၊ တေးယောက်သော ပုဂ္ဂိုလ်ကို၊ သေဋ္ဌပုဂ္ဂိုလ်တို့၊ မြတ်သော ယောက်ျား ပုဂ္ဂိုလ်ဟူ၍၊ အာက္ခယတိ၊ ဆိုအပ်၏။ သောပေတု၊ ထိုအကြောင်းသည်၊ ကောပန၊ အဘယ်နည်း၊ သောပဂ္ဂယော၊ ထိုအတ္ထောက်အပုံသည်၊ ကောပန၊ အဘယ်နည်း၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဆို၍၊ အာဝဿောမောဂ္ဂဏာန၊ ငါ့ရှင် မောဂ္ဂဏာန၊ တကြ၊ ထိုလေးယောက်သော ပုဂ္ဂိုလ်တို့တွင်၊ ယှာယံယော အယံပုဂ္ဂဏာ၊ အကြင်ပုဂ္ဂိုလ်သည်၊ သင်္ဂဏာဝ၊ ကိလေသာနှင့်တကွဖြစ် သည့်သာလျှင်၊ သမာနေ၊ ဖြစ်လျက်၊ မေ၊ ငါ၏၊ အဇ္ဈတ္တံ၊ အဇ္ဈတ္တသန္တာန်၌၊ အင်္ဂါ၊ ကိလေသာသည်၊ အတ္ထိ၊ ရှိ၏။ ဣတိ၊ ဤသို့၊ ယထာဘူထံ၊ ဟုတ်မှန် သည်အတိုင်း၊ နပဇာနာတိ၊ မထိ၊ တဿာဂံဏဿ၊ ထိုကိလေသာကို၊ ပဟာနာယ၊ ပယ်ခြင်းငှါ၊ သိန္နံ၊ အလိုဆန္ဒကို၊ ယံနဇနေဿတိ၊ အကြင်မဖြစ် စေလတ္တံ့၊ ယံနဝါယမိဿတိ၊ အကြင်လုံ့ ထမပြုလတ္တံ့၊ ဝိရိယံ၊ လုံ့ ထဝိရိ ယကို၊ ယံနအာရတိဿတိ၊ အကြင်အားမထုတ်လတ္တံ့၊ တဿပုဂ္ဂဏဿ၊ ထိုပုဂ္ဂိုလ်အား၊ ဧတံ၊ ထိုကိလေသာကိုပယ်ခြင်းငှါ၊ အားမထုတ်ခြင်းကိုသာ လျှင်းပါမိုကမ်း၊ အလိုရှိအပ်၏။ သောပုဂ္ဂဏော၊ ထိုကိလေသာပျောက်ခြင်းငှါ အားမထုတ် သောပုဂ္ဂိုလ်သည်၊ သရာဂေါ၊ တပ်ခြင်း ရာဂရှိသည်ဖြစ်၍၊ သဒေါသော၊ ဖြစ်မှားခြင်းဒေါသရှိသည်ဖြစ်၍၊ သမောဟော၊ တွေဝေခြင်း မောဟရှိသည်ဖြစ်၍၊ သင်္ဂဏော၊ ညစ်နွမ်းခြင်းကိလေသာ ရှိသည်ဖြစ်၍၊ သံကိလိဋ္ဌစက္ကာ၊ ညစ်နွမ်းသော စိတ်ရှိသည်ဖြစ်၍၊ ကာလံ၊ သေခြင်းကို၊ ကရိဿတိ၊ ပြုလတ္တံ့၊ အာဝဿောမောဂ္ဂဏာန၊ ငါ့ရှင်မောဂ္ဂဏာန၊ သေယျထာဝရိ၊ နိုင်းသွဉ်စရာ ဥပမာမည်သည်ကား၊ အာပဏာဝါ၊ အိမ်ဈေးမှထည်း ကောင်း၊ ကမ္မာရကုထာဝါ၊ ပန်းဘဲလက်သော အိမ်မှထည်းကောင်း၊ အာဘတာ ဆောင်အပ်သော၊ ယဒုကံသပါတိ၊ အကြင်ကြေးခွက်သည်၊ ရဇေနစ၊ မြူဖြင့် လည်းကောင်း၊ မလေနေစ၊ အညစ်အကြေးဖြင့်လည်းကောင်း၊ ပရိယောနန္ဒါ၊ မြှေးရှက် သည်၊ ဟောတိ၊ ဖြစ်၏၊ တမေနံ၊ ထိုကြေးခွက်ကို၊ သာမိကာ၊ ဥစ္စာ ရှင်အို့သည်၊ နစေဝပရိတုဉ္စယျံ၊ သုံးလည်းမသုံးဆောင်ကုန်ရာ၊ နစပရိ ယောဒပယျံ၊ ပွတ်လည်းမပွတ်ကုန်ရာ၊ ရဇာပထေစ၊ မြူရှိသောလမ်း၌လည်း နံ၊ ထိုကြေးခွက်ကို၊ နိက္ခိပေယျံ၊ ထားကုန်ရာ၏။ အာဝဿော၊ ငါ့ရှင်မောဂ္ဂ ဏာန၊ ဧတံ၊ ဤသို့မြူရှိရာအရပ်၌ထားသဖြင့်သာလျှင်၊ သာဒုကံသပါတိ၊ ထို ကြေးခွက်သည်၊ အပဒရနံ၊ တပါးသော၊ သမယေန၊ အခါ၌၊ သံကိလိဋ္ဌစရာ၊ အလွန်ညစ်နွမ်းသည်၊ မလဂ္ဂဟိတာ၊ ကပ်ငြိသောအညစ်အကြေးရှိသည်။

အသားဖြစ်ရာ၏မဟုတ်လော။ ဣတိ၊ ဤသို့၊ အဝေါစ၊ ဆို၏၊ အာဂုဿ၊ ငါ့ရှင်သာ ရိပုတ္တရာ၊ ဧံ၊ ဤငါ့ရှင်ဆိုတိုင်းဖြစ်ရာသည် သာလျှင်လည်း၊ ဣတိ၊ ဤသို့၊ မဟာမောဂ္ဂဇာနော၊ အရှင်မဟာမောဂ္ဂဇာနံသည်၊ အဝေါစ၊ ဆို၏၊ အာဂုဿ၊ ငါ့ရှင်မောဂ္ဂဇာနံ၊ ဧဝမေဝ၊ ဤအတူသာလျှင်၊ ယွာလံ ယောအသံ ပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်၊ သင်္ဂီဏောဝ၊ ကိလေသာနှင့် တကွဖြစ်သည်သာလျှင်၊ သမာနော၊ ဖြစ်လျက်၊ မေ၊ ငါ၏၊ အဇ္ဈတ္တံ၊ အဇ္ဈတ္တ သန္တာန်၌၊ အင်္ဂတံ၊ ကိလေသာသည်၊ အတ္ထိ၊ ရှိ၏။ ဣတိ၊ ဤသို့၊ ယထာဘူတံ၊ ဟုတ်မှန်သည်အတိုင်း၊ နပဇာနာတိ၊ မထိ၊ တဿာဂီဏသ၊ ထိုကိလေသာ ကို၊ ပဟာနာယ၊ ပယ်ခြင်းငှါ၊ ဆန္တံ၊ အလိုဆန္ဒကို၊ ယံနဇနေဿတိ၊ အကြင်မ ဖြစ်စေလတ္တံ့။ ယံနဝါယမိဿတိ၊ အကြင်လုံ့လမပြုလတ္တံ့။ ဝိရိယံ၊ လုံ့လဝိ ရိယကို၊ ယံနအာရတိဿတိ၊ အကြင်အားမထုတ်လတ္တံ့။ တဿပုဂ္ဂလဿ ထိုပုဂ္ဂိုလ်အား၊ ဧတံ၊ ထိုကိလေသာကို ပယ်ခြင်းငှါအားမထုတ်ခြင်းကိုသာ လျှင်၊ ပါဠိကဏ်၊ အလိုရှိအပ်၏။ သောပုဂ္ဂလော၊ ထိုကိလေသာကို ပယ်ခြင်း ငှါအားမထုတ်သော ပုဂ္ဂိုလ်သည်။ သရာဂေါ၊ တစ်ခြင်းရာဝ ရှိသည်ဖြစ်၍၊ သဒေါသော၊ ပြစ်မှားခြင်းဒေါသရှိသည်ဖြစ်၍၊ သမောဟော၊ တွေဝေခြင်း မောဟ ရှိသည်ဖြစ်၍၊ သင်္ဂီဏော၊ ကိလေသာရှိ သည်ဖြစ်၍၊ သင်္ဂီဏိဗ္ဗ ဝိက္ကော၊ ညစ်နွမ်းသောစိတ်ရှိသည်ဖြစ်၍၊ ကာလံ၊ သေခြင်းကို၊ ကရိဿတိ၊ ပြုလတ္တံ့။ အာဂုဿ၊ ငါ့ရှင်မောဂ္ဂဇာနံ၊ တကြ၊ ထိုထေးယောက်သောပုဂ္ဂိုလ် တို့တွင်၊ ယွာလံ ယောအသံ ပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်၊ သင်္ဂီဏောပ၊ ကိလေသာနှင့်တကွ ဖြစ်သည်သာလျှင်၊ သမာနော၊ ဖြစ်လျက်၊ မေ၊ ငါ၏၊ အဇ္ဈတ္တံ၊ အဇ္ဈတ္တ သန္တာန်၌၊ အင်္ဂတံ၊ ကိလေသာသည်၊ အတ္ထိ၊ ရှိ၏။ ဣတိ၊ ဤသို့၊ ယထာဘူတံ၊ ဟုတ်မှန်သည်အတိုင်း၊ ပဇာနာတိ၊ ထိ၏၊ တဿာဂီဏသ၊ ထိုကိလေသာကို၊ ပဟာနာယ၊ ပယ်ခြင်းငှါ၊ ဆန္တံ၊ အလိုဆန္ဒကို၊ ယံနဇနေဿ တိ၊ အကြင်ဖြစ်စေလတ္တံ့။ ယံဝါယမိဿတိ၊ အကြင်လုံ့လမပြုလတ္တံ့။ ဝိရိ ယံ၊ လုံ့လဝိရိယကို၊ ယံနအာရတိဿတိ၊ အကြင်အားထုတ်လတ္တံ့။ တဿ ပုဂ္ဂလဿ၊ ထိုပုဂ္ဂိုလ်အား၊ ဧတံ၊ ထိုကိလေသာကို ပယ်ခြင်းငှါအားထုတ် ခြင်းကိုသာလျှင်၊ ပါဠိကဏ်၊ အလို ရှိအပ်၏။ သောပုဂ္ဂလော၊ ထိုကိလေ သာကိုပယ်ခြင်းငှါအားထုတ်သောပုဂ္ဂိုလ်သည်။ အရာဂေါ၊ တစ်ခြင်းရာဝ မရှိသည်ဖြစ်၍၊ အဒေါသော၊ ပြစ်မှားခြင်းဒေါသ မရှိသည်ဖြစ်၍၊ အမော ဟော၊ တွေဝေခြင်းမောဟမရှိသည်ဖြစ်၍၊ အင်္ဂတော၊ ကိလေသာမရှိသည် ဖြစ်၍၊ အသင်္ဂီဏိဗ္ဗဝိက္ကော၊ မညစ်နွမ်းသော စိတ်ရှိသည်ဖြစ်၍၊ ကာလံ၊

၅- အနဂိတသုတ်၊

သေခြင်းကို၊ ကရိဿတိ၊ ပြုလတ္တံ့။ အာသုသော၊ ငါ့ရှင်မောဂ္ဂဇာနိ၊ သေယျ
ထာဝိန္ဒိန္ဒိန္ဒိယျဉ်စရာ ဥပမာမည်သည်ကား။ အာပတာဝါ၊ အိမ်ဈေးမှလည်း
ကောင်း၊ ကမ္မာရကုဿာဝါ၊ ပန်းဘဲလုပ်သောအိမ်မှလည်းကောင်း၊ အာဘ
တာ၊ ဆောင်အပ်သော၊ ယာကံသပါတိ၊ အကြင်ကြေးခွက်သည်၊ ရစေနစ၊
မြို့ဖြင့်လည်းကောင်း၊ မထေနစ၊ အညစ်အကြေးဖြင့်လည်းကောင်း၊ ပရိယော
နန္ဒါ၊ မြေးရှက်သည်၊ ဟောတိ၊ ဖြစ်၏။ တမေန၊ ထိုကြေးခွက်ကို၊ သာမိကာ၊
ဥစ္စာရှင်တို့သည်၊ ပရိဘုရေယျ၊ စေတ၊ သုံးဆောင်လည်းသုံးဆောင်ကုန်ရာ
၏၊ ပရိယောဒပေယျ၊ ဖြစ်လည်းဖြစ်စေကုန်ရာ၏။ ရစာပထေ၊ မြို့ရှိ
သောလမ်း၌လည်းနံ၊ ထိုကြေးခွက်ကို၊ နုပိနိက္ခိပေယျ၊ ထားလည်းမထား
ကုန်ရာ၊ အာသုသော၊ ငါ့ရှင်မောဂ္ဂဇာနိ၊ ဝေါဟိ၊ ဤသို့မြို့ရှိရာအရပ်၌မထား
သဖြင့်သာလျှင်၊ သာကံသပါတိ၊ ထိုကြေးခွက်သည်၊ အပရေန၊ တပါးသော
သမယေန၊ အခါ၌၊ ပရိသုဒ္ဓတရာ၊ အလွန်စင်ကြယ်သည်။ ပရိယောဒါတာ၊
အလွန်ဖြစ်သည်။ အဿ၊ ဖြစ်ရာ၏မဟုတ်ထော၊ ဣတိ၊ ဤသို့၊ အဝေါစ၊
ဆို၏။ အာသုသော၊ ငါ့ရှင်သာရိပုတ္တရာ၊ ဧဝံ၊ ဤငါ့ရှင်ဆိုတိုင်းဖြစ်ရာသည်
သာလျှင်လည်း။ ဣတိ၊ ဤသို့၊ မဟာမောဂ္ဂဇာနော၊ အရှင်မဟာမောဂ္ဂဇာနိ
သည်။ အဝေါစ၊ ဆို၏။ အာသုသော၊ ငါ့ရှင်မောဂ္ဂဇာနိ၊ ဧဝမေဝ၊ ဤအတူသာ
လျှင်၊ ယွာယံယောအယံပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်၊ သင်္ဂီဏောဝ၊ ကိ
လေသာနှင့်တကွသာလျှင်၊ သမာနော၊ ဖြစ်လျက်၊ မေ၊ ငါ၏။ အဇ္ဈတ္တံ၊ အဇ္ဈတ္တ
သန္တာန်၌၊ အင်္ဂါ၊ ကိလေသာသည်။ အတ္ထိ၊ ရှိ၏။ ဣတိ၊ ဤသို့၊ ယထာဘူတံ၊
ဟုတ်မှန်သည်အတိုင်း။ ပဇာနာတိ၊ သိ၏။ တဿာဂီဏာဿ၊ ထိုကိလေသာ
ကို၊ ပဟာနာယ၊ ပယ်ခြင်း၌၊ ဆန္ဒံ၊ အလိုဆန္ဒကို၊ ယံစနေဿတိ၊ အကြင်
ဖြစ်စေလတ္တံ့။ ယံဝါယမိဿတိ၊ အကြင်လုံ့လပြုလတ္တံ့။ ဝိရိယံ၊ ဝိရိယကို။
ယံ အာရဟိဿတိ၊ အကြင်အားထုတ်လတ္တံ့။ တဿပုဂ္ဂလဿ၊ ထိုပုဂ္ဂိုလ်
အား၊ ဧဝံ၊ ထိုကိလေသာကို ပယ်ခြင်း၌၊ အားထုတ်ခြင်းကိုသာလျှင်။ ပါမိ
ကုဗ်၊ အလိုရှိအပ်၏။ သောပုဂ္ဂလော၊ ထိုကိလေသာကို ပယ်ခြင်း၌၊ အား
ထုတ်သောပုဂ္ဂိုလ်သည်။ အရာဂေါ၊ တပ်ခြင်းရာဝမရှိသည်ဖြစ်၍၊ အဒေါ
သော၊ ပြစ်မှားခြင်းဒေါသမရှိသည်ဖြစ်၍၊ အမောဟော၊ တွေဝေခြင်းမောဟ
မရှိသည်ဖြစ်၍၊ အနဂိဏော၊ ကိလေသာမရှိသည်ဖြစ်၍၊ အသံကိလိဋ္ဌဗိက္ခော
ညစ်နွမ်းသောစိတ်မရှိသည်ဖြစ်၍၊ ကာလံ၊ သေခြင်းကို၊ ကရိဿတိ၊ ပြုလတ္တံ့။
အာသုသော၊ ငါ့ရှင်မောဂ္ဂဇာနိ၊ ဝေ၊ ကြံ၊ ထိုထေးယောက်သောပုဂ္ဂိုလ်တို့တွင်။
ယွာယံယောအယံပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ အနဂိဏောဝ၊ ကိလေ

သာမရှိသည်သာလျှင်၊ သမာနော၊ ဖြစ်လျက်၊ မေ၊ ငါ၏။ အဇ္ဈတ္တံ၊ အဇ္ဈတ္တ
သန္တာန်၌၊ အင်္ဂတံ၊ ကိလေသာသည်။ နုတ္တိ၊ မရှိ၊ ဣတိ၊ ဤသို့။ ယထာဘူတံ၊
ဟုတ်မှန်သည့်အတိုင်း။ နပဇာနာတိ၊ မထိ။ သုဘာနိဗ္ဗိတံ၊ ရာဂဖြစ်ခြင်း၏
အကြောင်းဖြစ်သော ဣဋ္ဌာရုံကို၊ ယံမနုသိကရိဿတိ၊ အကြင်နှလုံးသွင်း
လတ္တံ့။ တဿသုဘာနိဗ္ဗိတ္တဿ။ ထိုတပ်ခြင်းရာဂဖြစ်ခြင်း၏အကြောင်းဖြစ်
သောဣဋ္ဌာရုံကို၊ မနုသိကာရာ။ နှလုံးသွင်းခြင်းကြောင့်။ ရာဂေါ၊ တပ်ခြင်း
ရာဂသည်။ ဝိတ္တံ၊ ကုသိုလ်စိတ်ကို။ ယံအနုဒ္ဓံသေဿတိ၊ အကြင်နှိပ်စက်လတ္တံ့။
ဣတိ၊ ဤသို့။ တဿပုဂ္ဂလဿ။ ထိုပုဂ္ဂိုလ်အား။ ဇေတံ၊ ထိုရာဂဖြစ်ခြင်း၏
အကြောင်းဖြစ်သောဣဋ္ဌာရုံကိုနှလုံးသွင်းခြင်းကိုသာလျှင်၊ ပါဠိကဿံ၊ အလို
ရှိအပ်၏။ သောပုဂ္ဂလော။ ထိုပုဂ္ဂိုလ်သည်။ သရာဂေါ။ ရာဂရှိသည်ဖြစ်၍။
သဒေါဿာ။ ဒေါသရှိသည်ဖြစ်၍။ သမောဟော။ မောဟရှိသည်ဖြစ်၍။ သင်္ဂ
ကော။ ကိလေသာရှိသည်ဖြစ်၍။ သံကိလိဋ္ဌပိတ္တော။ ညစ်နွမ်းသောစိတ်ရှိ
သည်ဖြစ်၍။ ကာလံ၊ သေခြင်းကို။ ကရိဿတိ၊ ပြုလတ္တံ့။ အာပဿော။ ငါ့ရှင်
မောဂ္ဂဏာနံ၊ သေယူထားစံ။ နှိုင်းယှဉ်စရာဥပစာမည်သည်ကား။ အာပဏာ
ဝါ။ အိပ်ဈေးမှလည်းကောင်း၊ ကမ္မာရကုဏာဝါ။ ဗန်းဘဲလုပ်သောအိပ်မှ
လည်းကောင်း။ အာဘတော။ ဆောင့်အပ်သော။ ယာကံသပါတိ။ အကြင်
ကြေးခွက်သည်။ ပရိသုဒ္ဓါ၊ စင်ကြယ်သည်။ ပရိယောဒါတာ၊ အလွန်မြှုပ်
သည်။ ဟောဘိ၊ ဖြစ်၏။ တမေနံ၊ ထိုကြေးခွက်ကို။ သာမိကာ။ ဥစ္စာရှင်တို့
သည်။ နစေဝပရိဘုဇ္ဇေယျံ။ သုံးလည်းမသုံးဆောင်ကုန်ရာ။ နစပရိယောဒ
ပေယျံ။ ပွတ်လည်းမပွတ်ကုန်ရာ။ ရဇာပထေစ။ မြှုပ်သောလမ်း၌လည်း။
နံ၊ ထိုကြေးခွက်ကို။ နိက္ခိပေယျံ။ သားကုန်ငြားအံ့။ အာပဿော၊ ငါ့ရှင်မောဂ္ဂ
ဏာနံ။ ဇေတံ၊ ဤသို့မြှုပ်ရာအရပ်၌ ထားသဖြင့်သာလျှင်၊ သာကံသပါတိ။
ထိုကြေးခွက်သည်။ အပရေန၊ တပါးသော။ သမယေန၊ အခါ၌။ သံကိလိဋ္ဌ
တရာ။ အလွန်ညစ်နွမ်းသည်။ မထဂ္ဂဟိတာ။ ကပ်ငြိသောအညစ်အကြေးရှိ
သည်။ အဿ၊ ဖြစ်ရာ၏မဟုတ်သော။ ဣတိ၊ ဤသို့။ အဝေါစ၊ ဆို၏။ အာပဿော
ငါ့ရှင်သာရိပုတ္တရာ၊ ဇေတံ၊ ဤငါ့ရှင်ဆိုတိုင်းဖြစ်ရာသည်သာလျှင်တည်း။ ဣတိ
ဤသို့။ မဟာမောဂ္ဂဏာနော။ အရှင်မဟာမောဂ္ဂဏာနံသည်။ အဝေါစ၊ ဆို၏။
အာပဿော။ ငါ့ရှင်မောဂ္ဂဏာနံ။ ဇေမေဝ၊ ဤအတူသာလျှင်၊ ယွာယံယော
အယံပုဂ္ဂလော။ အကြင်ပုဂ္ဂိုလ်သည်။ အနင်္ဂကောဝ။ ကိလေသာမရှိသည်
သာလျှင်၊ သမာနော၊ ဖြစ်လျက်၊ မေ၊ ငါ၏။ အဇ္ဈတ္တံ၊ အဇ္ဈတ္တသန္တာန်၌၊ အင်္ဂတံ၊
ကိလေသာသည်။ နုတ္တိ၊ မရှိ၊ ဣတိ၊ ဤသို့။ ယထာဘူတံ၊ ဟုတ်မှန်သည့်အတိုင်း။

၅- အနဂါထသုတ်။

နပဇာနာတိ။မထိ။ တဿာညုဘာနိမိတ္တဿ။ထိုရာဂဖြစ်ခြင်း၏ အကြောင်း
ဖြစ်သော ဣဋ္ဌာရုံကို။ မနုထိကာရာ။ နှလုံးသွင်းခြင်းကြောင့်။ ရာဂေါ။ ရာဂ
သည်။ ဗိတ္တံ။ ကုသိုလ်စိတ်ကို။ အနုန္ဒံသေဿတိ။ နှိပ်စက်လတ္တံ့။ သုဘာနိမိတ္တံ။
ထပ်ခြင်းရာဂဖြစ်ခြင်း၏အကြောင်းဖြစ်သော ဣဋ္ဌာရုံကို။ ယိမနုထိကရိဿ
တိ။ အကြင်နှလုံးသွင်းလတ္တံ့။ တဿပုဂ္ဂလဿ။ ထိုပုဂ္ဂိုလ်အား။ ဧတံ။ ထို
ထပ်ခြင်းရာဂဖြစ်ခြင်း၏အကြောင်းဖြစ်သော ဣဋ္ဌာရုံကိုသာနှလုံးသွင်းခြင်း
ကိုသာသျှင်။ ပါဗ္ဗိကဓိ။ အလိုရှိအပ်၏။ သောပုဂ္ဂလော။ ထိုပုဂ္ဂိုလ်သည်။
သရာဂေါ။ တပ်ခြင်းရာဂရှိသည်ဖြစ်၍။ သဒေါသော။ ပြစ်မှားခြင်းဒေါသရှိ
သည်ဖြစ်၍။ သမောဟော။ တွေဝေခြင်းမောဟရှိသည်ဖြစ်၍။ သင်္ဂီတော။
ညစ်နွမ်းခြင်း ကိလေသာရှိသည်ဖြစ်၍။ သံကိလိဋ္ဌဗိက္ခော။ ညစ်နွမ်းသော
စိတ်ရှိသည်ဖြစ်၍။ ကာလံ။ သေခြင်းကို။ ကရိဿတိ။ ပြုလတ္တံ့။ အာဝုသော။
ငါ့ရှင်မောဂ္ဂဿနံ။ တကြ၊ ထိုလေးယောက်သော ပုဂ္ဂိုလ်တို့တွင်။ ယွာယံ
ဗေဗာအယံပုဂ္ဂလော။ အကြင်ပုဂ္ဂိုလ်သည်။ အနဂါထော။ ကိလေသာမရှိ
သည်သာလျှင်။ သမာနော။ ဖြစ်လျက်။ မေ။ ငါ၏။ အဇ္ဈတ္တံ။ အဇ္ဈတ္တသန္တာနံ။
အင်္ဂါတံ။ ကိလေသာသည်။ နုတ္ထိ။ မရှိ။ ဣတိ။ ဤသို့။ ယထာသုတံ။ ဟုတ်မှန်
သည့်အတိုင်း။ ပဇာနာတိ။ သိ၏။ တဿသုဘာနိမိတ္တဿ။ ထိုထပ်ခြင်းရာဂ
ဖြစ်ခြင်း၏အကြောင်းဖြစ်သော ဣဋ္ဌာရုံကို။ အမနုထိကာရာ။ နှလုံးမသွင်းခြင်း
ကြောင့်။ ရာဂေါ။ ထပ်ခြင်းရာဂသည်။ ဗိတ္တံ။ ကုသိုလ်စိတ်ကို။ နုန္ဒံသေဿ
တိ။ မနှိပ်စက်လတ္တံ့။ သုဘာနိမိတ္တံ။ ထပ်ခြင်းရာဂဖြစ်ခြင်း၏ အကြောင်းဖြစ်
သော ဣဋ္ဌာရုံကို။ နမနုထိကရိဿတိ။ နှလုံးမသွင်းလတ္တံ့။ တဿပုဂ္ဂလဿ။
ထိုပုဂ္ဂိုလ်အား။ ဧတံ။ ထိုရာဂ၏ မနှိပ်နင်းခြင်း သည်သာလျှင်။ ပါဗ္ဗိကဓိ။
မချွတ်ဖြစ်လတ္တံ့။ သောအတ္တိရှိ၏။ သောပုဂ္ဂလော။ ထိုပုဂ္ဂိုလ်သည်။ အရာဂေါ။
ထပ်ခြင်းရာဂ မရှိသည်ဖြစ်၍။ အဒေါသော။ ပြစ်မှားခြင်း ဒေါသမရှိသည်
ဖြစ်၍။ သမောဟော။ တွေဝေခြင်း မောဟ မရှိသည်ဖြစ်၍။ အနဂါထော။
ကိလေသာ မရှိသည်ဖြစ်၍။ အသံကိလိဋ္ဌဗိက္ခော။ မညစ်နွမ်းသော စိတ်ရှိ
သည်ဖြစ်၍။ ကာလံ။ သေခြင်းကို။ ကရိဿတိ။ ပြုလတ္တံ့။ အာဝုသော။ ငါ့ရှင်
မောဂ္ဂဿနံ။ သေယျထာဝရံ။ နှိုင်းယှဉ်စရာ ဥပမာမည်သည်ကား။ အာပ
ထာဝရံ။ အိမ်ဈေးမှထည်းကောင်း။ ကမ္မာရကုထာဝရံ။ ပန်းဘဲလုပ်ထောအိမ်မှ
ထည်းကောင်း။ အာဘထာ။ ခေောင်အပ်သော။ ယာကံသပါတိ။ အကြင်ကြေး
ခွက်သည်။ ပရိသုဒ္ဓါ။ စင်ကြယ်သည်။ ပရိယောဒါတာ။ အလွန်ဖြူစင်သည်။
ဟောတိ။ ဖြစ်၏။ ထမေနံ။ ထိုကြေးခွက်ကို။ သာမိကာ။ ဥစ္စာရှင်တို့သည်။

ပရိဘုရားပျော်စေစေ၊ သုံးဆောင်လည်း သုံးဆောင်ကုန်ရာ၏။ ပရိယောဒ
 ပေယျံ၊ ပြုစင်လည်းပြုစင်စေကုန်ရာ၏။ ရတပထေစ၊ မြှိုသောထမ်း၌
 လည်း။ နံ၊ ထိုကြေးခွက်ကို၊ နနိက္ခိပေယျံ၊ မထားကုန်ရာ၊ အာဂုဿော၊ ငါ့ရှင်
 မောဂ္ဂလာန်၊ ဧဝံဟိ၊ ဤသို့မြှိုရာအရပ်၌မထားသဖြင့်သာလျှင်၊ သင်္ကာံသပါ
 တံ၊ ထိုကြေးခွက်သည်၊ အပရေန၊ ထပါးသော၊ သမယေန၊ အခါ၌၊ ပရိသုဗ္ဗ
 တန၊ အလွန်စင်ကြယ်သည်၊ ပရိယောဒါတာ၊ အလွန်ပြုစင်သည်၊ အဿ၊
 ဖြစ်ရာ၏မဟုတ်စေ၊ ဣတိ၊ ဤသို့၊ အဂေါစ၊ ဆို၏။ အာဂုဿော၊ ငါ့ရှင်သာရိ
 ပုတ္တရာ၊ ဧဝံ၊ ဤငါ့ရှင်ဆိုတိုင်း ဖြစ်ရာသည်သာလျှင်လည်း၊ ဣတိ၊ ဤသို့၊
 မဟာမောဂ္ဂလာန်၊ အရှင်မဟာမောဂ္ဂလာန်သည်၊ အဂေါစ၊ ဆို၏။ အာဂု
 ဝော၊ ငါ့ရှင်မောဂ္ဂလာန်၊ ဧဝေဝ၊ ထိုအတူသာလျှင်၊ ယွာယံယောအယံ
 ပုဂ္ဂဏေ၊ အကြင်ပုဂ္ဂိုလ်သည်၊ အနင်္ဂဏော၊ ကိလေသာမရှိသည်သာလျှင်၊
 သမာနော၊ ဖြစ်လျက်၊ မေ၊ ငါ၏၊ အတ္တတ္တံ၊ အတ္တတ္တသန္တာနံ၊ အင်္ဂလံ၊ ကိလေ
 သာသည်၊ နတ္ထိ မရှိ၊ ဣတိ၊ ဤသို့၊ ယထာဘူတံ၊ ဟုတ်မှန်သည်အတိုင်း၊ ပဇာ
 နာတိ၊ သိ၏။ ဘဿဘုဘုနိတ္တဿ၊ ထိုရာဂဖြစ်ခြင်း၏အကြောင်းဖြစ်သော
 ဣဋ္ဌာရုံကို၊ အမနသိကာရာ၊ နှလုံးမသွင်းခြင်းကြောင့်၊ ရာဂေါ၊ ထင်ခြင်းရာဂ
 သည်၊ ဗိတ္တံ၊ ကုသိုလ်စိတ်ကို၊ န-နန္ဒိသေသာတံ၊ မနှိပ်စက်လတ္တံ၊ သုတနိ
 မိတ္တံ၊ ဘဝခြင်း ရာဂဖြစ်ခြင်း၏ အကြောင်းဖြစ်သော ဣဋ္ဌာရုံကို၊ နမနသိ
 ကရိယာတိ၊ နှလုံးမသွင်းလတ္တံ၊ တဿပုဂ္ဂလဿ၊ ထိုပုဂ္ဂိုလ်အား၊ ဧဝံ၊
 ထိုရာဂ၏မနှိပ်စက်ခြင်းသည်သာလျှင်၊ ပါဠိကင်္ဂါ၊ မညွတ်ဖြစ်လတ္တံ၊ သော
 အတ္တိရှိ၏။ သောပုဂ္ဂဏေ၊ ထိုပုဂ္ဂိုလ်သည်၊ အရာဂေါ၊ တင်ခြင်းရာဂမရှိ
 သည်ဖြစ်၍၊ အဒေါသော၊ ပြစ်မှားခြင်းဒေါသမရှိသည်ဖြစ်၍၊ အမောဟော၊
 တွေ့သခြင်းမောဟမရှိသည်ဖြစ်၍၊ အနင်္ဂဏော၊ ညစ်နွမ်းခြင်း ကိလေသာ
 မရှိသည်ဖြစ်၍၊ အသံကိလိဋ္ဌမိတ္တော၊ မညစ်နွမ်းသော စိတ်ရှိသည်ဖြစ်၍၊
 ကာလံ၊ သေခြင်းကို၊ ကရိယာတံ၊ ပြုလတ္တံ၊ အာဂုဿောမောဂ္ဂလာန်၊ ငါ့ရှင်
 မောဂ္ဂလာန်၊ ယေနဟေတုနာ၊ အကြင် အကြောင်းဖြင့်၊ ယေန ပဂ္ဂယေန၊
 အကြင်အထောက်အပံ့ဖြင့်၊ သင်္ဂဏာနံယေဝ၊ ကိလေသာနှင့်ထကွဖြစ်ကုန်
 သည်သာလျှင်၊ သတံသမာနာနံ၊ ဖြစ်ကုန်သော၊ ဧဒိန္ဒူ၊ နှစ်ယောက်ကုန်သော၊
 ဣမေသံပုဂ္ဂလာနံ၊ ဤပုဂ္ဂိုလ်တို့တွင်၊ ဧကော၊ တယောက်သော ပုဂ္ဂိုလ်ကို၊
 တိနုပရိသောတိ၊ ယုတ်သောယောက်ျားပုဂ္ဂိုလ်ဟူ၍၊ အာက္ခာယတိ၊ ဆိုအပ်
 ၏။ ဧကော၊ တယောက်သော ပုဂ္ဂိုလ်ကို၊ သေဋ္ဌပရိသောတိ၊ မြတ်သော
 ယောက်ျား ပုဂ္ဂိုလ်ဟူ၍၊ အာက္ခာယတိ၊ ဆိုအပ်၏။ သောဟေတု၊ ထို

၅- အနဂါတာသုတ်၊

အကြောင်းသည်၊ အယံခေါ၊ ဤသည်ပင်တည်း၊ သောပဂ္ဂယော၊ ထိုအထော
 အပုံသည်၊ အယံခေါ၊ ဤသည်ပင်တည်း၊ အာဂုဓသာမောဂ္ဂလာန၊ ငါ့ရှင်
 မောဂ္ဂလာန၊ (ပုဂ္ဂိုလ်) ဟောတုန၊ အကြင် အကြောင်းဖြင့်၊ ယေနပဂ္ဂယေန၊ အ
 ကြင်အထော အပုံဖြင့်၊ အနဂါတာနံယေဝ၊ ကိလေသာမရှိကုန်သည်သေ့တွင်
 သတ်သမာနာနံ၊ ဖြစ်ကုန်သော၊ ဗြိန္ဒုန္တံ၊ နှစ်ယောက်ကုန်သော၊ ဣမသံဝဂ္ဂလောနံ
 ဤပုဂ္ဂိုလ်တို့တွင်၊ ဧကော၊ တယောက်သောပုဂ္ဂိုလ်ကို၊ ဟိန္ဒုပုဂ္ဂိုလ်တိ၊
 ယုံတံသောယောကျာ်းပုဂ္ဂိုလ်ဟူ၍၊ အာက္ခာယတိ၊ ဆိုအပ်၏၊ ဧကော၊ တ
 ယောက်သောပုဂ္ဂိုလ်ကို၊ သေဋ္ဌပုဂ္ဂိုလ်တိ၊ မြတ်သော ယောကျာ်းပုဂ္ဂိုလ်
 ဟူ၍၊ အာက္ခာယတိ၊ ဆိုအပ်၏၊ သောဟောတု၊ ထိုအကြောင်းသည်၊ အယံ၊
 ဤသည်ပင်တည်း၊ သောပဂ္ဂယော၊ ထိုအထောအပုံသည်၊ အယံခေါ ဤ
 သည်ပင်တည်း၊ ဣတိ၊ ဤသို့ အဝေါစ၊ ဆို၏၊ အာဂုဓသာမောဂ္ဂလာန၊
 ရာ၊ အဂါဏံ၊ ညွှန်ခွမ်းခြင်းကိလေသာကို၊ အဂါဏံ၊ ညွှန်ခွမ်းခြင်း ကိလေ
 သာဟူ၍၊ ဝဂ္ဂတိ၊ ဆိုအပ်၏၊ အာဂုဓသာမောဂ္ဂလာန၊ ယဒိဒံ၊ ဣဒံ၊ အ
 ဂါဏံ၊ အဓိဝစနံ၊ အကြင်ညွှန်ခွမ်းခြင်း ကိလေသာဟူသော အမည်သည်၊
 အတ္ထိ၊ ရှိ၏၊ ဧတံ၊ ထိုညွှန်ခွမ်းခြင်းကိလေသာဟူသောအမည်သည်၊ ကိဿ၊
 အဘယ်တရား၏၊ အဓိဝစနံ၊ ခေါ၊ အမည်နည်း၊ ဣတိ၊ ဤသို့၊ အာယသ္မာ
 မဟာမောဂ္ဂလ္လပနေ၊ အရှင်မဟာ မောဂ္ဂလ္လာန်သည်၊ ဝုတ္တိ၊ မေး၏၊ အာဂု
 သော၊ ငါ့ရှင်မောဂ္ဂလ္လာန်၊ ယဒိဒံ၊ ဣဒံ၊ အဂါဏံ၊ အဓိဝစနံ၊ အကြင်ညွှန်
 ခွမ်းခြင်းကိလေသာဟူသောအမည်သည်၊ အတ္ထိ၊ ရှိ၏၊ ဧတံ၊ ထိုညွှန်ခွမ်းခြင်းကိ
 လေသာဟူသောအမည်သည်၊ ခေါ၊ စင်စစ်၊ ပါပကာနံ၊ ယုတ်မာကုန်သော၊
 ဣစ္ဆာဝစရာနံ၊ ယုတ်မာသောအလို၏အစွမ်းဖြင့်ဖြစ်ကုန်သော၊ အကုသလာ
 နံ၊ အကုသိုလ်တရားတို့၏အဓိဝစနံ၊ အမည်တည်း၊ အာဂုဓသာမောဂ္ဂ
 လာန၊ ဣဒံသာသနေ၊ ဤအဆုံးအမထောင့်၌၊ ဧကေသ၊ အချို့သောဘိက္ခု
 နော၊ ရဟန်းအား၊ ယိယေန၊ ကာရဏေန၊ အကြင်သို့သောအကြောင်း ဖြင့်၊ ဧဝံ၊
 ဤသို့၊ ဣစ္ဆာဝစ၊ မကောင်းသောအလိုသည်လည်း၊ ဥပ္ပဇ္ဇေယျ၊ ဖြစ်ရာ၏၊ ကိ
 ဥပ္ပဇ္ဇေယျ၊ အဘယ်သို့ဖြစ်ရာသနည်း၊ အာပတ္တိ၊ အာပတ်သို့လည်း၊ ဝတ၊
 စင်စစ်၊ အာဟံ၊ ငါသည်၊ အာပန္နော၊ ရောက်သည်၊ အယံ၊ ဖြစ်ရာ၏၊ ဘိက္ခု၊
 ရဟန်းတို့သည်လည်း၊ ဝံ၊ ငါ့ကို၊ အာပတ္တိ၊ အာပတ်သို့၊ အာပန္နော၊ တိ၊ ရောက်
 ၏ဟူ၍၊ န၊ စာနေယျ၊ သိလည်းမသိကုန်ရာ၊ ဣတိ၊ ဤသို့၊ ဣစ္ဆာဝစ၊
 မကောင်းသော အလိုသည်လည်း၊ ဥပ္ပဇ္ဇေယျ၊ ဖြစ်ရာ၏၊ ဧတံ၊ ထို
 အကြောင်းသည်၊ ဝိဇ္ဇတိ၊ ခေါ၊ ပန၊ ရှိသည်သာလျှင်တည်း၊ အာဂုဓသာမောဂ္ဂ
 လာန

မောဂ္ဂဏာန်၊ အာပတ္တိ၊ အာပတ်သို့၊ အာပန္နောတိ၊ ရောက်၏ဟူ၍၊ တံဘိက္ခု၊ ထိုရဟန်းကို၊ ဘိက္ခု၊ ရဟန်းတို့သည်၊ ယံယေန ကာရဏေန၊ အကြင်သို့သော အကြောင်းဖြင့်၊ ဇာနဿျ၊ ထိကုန်ရာ၏၊ ဇေတံဋ္ဌာနံ၊ ထိုအကြောင်းသည်၊ ဝိဇ္ဇတိ၊ ခေါ်ပုဒ်၊ ရှိသည်သာလျှင်တည်း။ အာပတ္တိ၊ အာပတ်သို့၊ အာပန္နောတိ၊ ရောက်၏ဟူ၍၊ ဝံ၊ ငါ့ကို၊ ဘိက္ခု၊ ရဟန်းတို့သည်။ ဇာနဿျ၊ ထိကုန်ရာ၏၊ ဣတိ၊ ဤသို့သောဘိက္ခု၊ ထိုရဟန်းသည်၊ ကုရိတော၊ အမျက်ထွက်သည်၊ အပ္ပတိတော၊ နှလုံးမသာယာခြင်းသည် နှိပ်စက်အပ်သည်၊ ဟောတိ၊ ဖြစ်၏၊ အာဂ္ဂဿော၊ ငါ့ရှင်မောဂ္ဂဏာန်၊ ယောစေဝခေါကောပေါ၊ အကြင်သင်္ခါရက္ခန္ဓာဖြင့် ရေတွက်အပ်သောအမျက်ထွက်ခြင်းကောပသည်လည်းကောင်း၊ ယောစ အပ္ပတ္တယော၊ အကြင်ဝေဒနာက္ခန္ဓာဖြင့် ရေတွက်အပ်သော အပ္ပတ္တယသည်လည်းကောင်း၊ အတ္ထိ၊ ရှိ၏၊ ဇေတံဋ္ဌာနံ၊ ထိုနှစ်ပါးစုံသည်၊ အင်္ဂံ၊ အင်္ဂံ၊ အင်္ဂံ၊ မည်၏၊ အာဂ္ဂဿော၊ ငါ့ရှင်မောဂ္ဂဏာန်၊ ဣဒံသာသနော၊ ဤသာသနာတော်၌၊ ဧကစ္စဿ၊ အချို့သော၊ ဘိက္ခုနော၊ ရဟန်းအား၊ ယံယေန ကာရဏေန၊ အကြင်သို့သော အကြောင်းဖြင့်၊ ဇေတံ၊ ဤသို့၊ ဣစ္ဆာစ၊ မကောင်းသော အလိုသည်လည်း၊ ဥပ္ပဇ္ဇေယျ၊ ဖြစ်ရာ၏၊ ဣဥပ္ပဇ္ဇေယျ၊ အဘယ်သို့ဖြစ်ရာ သနည်း၊ အာပတ္တိ၊ စ၊ အာပတ်သို့လည်း၊ ဝတ၊ စင်စစ်၊ အဟံ၊ ငါသည်၊ အာပန္နော၊ ရောက်သည်၊ အသံ၊ ဖြစ်ရာ၏၊ ဝံ၊ ငါ့ကို၊ ဘိက္ခု၊ ရဟန်းတို့သည်၊ အနုရဟော၊ ဆိတ်ကွယ်ရာအရပ်၌၊ စောဒေယျ၊ စောဒနာပါကုန်မှုကား၊ သံဃမဇ္ဈေ၊ သံဃာ၏အလယ်၌၊ နောဉာစေယျ၊ မစောဒနာပါကုန်မှုကား၊ အဟောဝတ၊ ကောင်းလေစွ၊ ဣတိဇေတံ၊ ဤသို့၊ ဣစ္ဆာစ၊ မကောင်းသောအလို သည်လည်း၊ ဥပ္ပဇ္ဇေယျ၊ ဖြစ်ရာ၏၊ ဇေတံဋ္ဌာနံ၊ ထိုအကြောင်းသည်၊ ဝိဇ္ဇတိ၊ ခေါ်ပုဒ်၊ ရှိသည်သာလျှင်တည်း၊ အာဂ္ဂဿော၊ ငါ့ရှင်မောဂ္ဂဏာန်၊ ယံယေန ကာရဏေန၊ အကြင်သို့သောအကြောင်းဖြင့်၊ တံဘိက္ခု၊ ထိုရဟန်းကို၊ ဘိက္ခု၊ ရဟန်းတို့သည်၊ သံဃမဇ္ဈေ၊ သံဃာ၏အလယ်၌၊ စောဒေယျ၊ စောဒနာ ကုန်ရာ၏၊ အနုရဟော၊ ဆိတ်ကွယ်ရာအရပ်၌၊ နောဉာစေယျ၊ မစောဒနာ ကုန်ရာ၊ ဝံ၊ ငါ့ကို၊ ဘိက္ခု၊ ရဟန်းတို့သည်၊ သံဃမဇ္ဈေ၊ သံဃာ၏အလယ်၌၊ စောဒေယျ၊ စောဒနာကုန်ရာ၏၊ အနုရဟော၊ ဆိတ်ကွယ်ရာအရပ်၌၊ နောဉာစေယျ၊ မစောဒနာကုန်ရာ၏၊ ဣတိ၊ ဤသို့၊ ဇေတံဋ္ဌာနံ၊ ထိုအကြောင်းသည်၊ ဝိဇ္ဇတိ၊ ခေါ်ပုဒ်၊ ရှိသည်သာလျှင်တည်း၊ ဣတိ၊ ဤသို့သောဘိက္ခု၊ ထိုရဟန်းသည်၊ ကုရိတော၊ အမျက်ထွက်သည်၊ အပ္ပတိတော၊ နှလုံးမသာယာခြင်းသည် နှိပ်စက် အပ်သည်၊ ဟောတိ၊ ဖြစ်၏၊ အာဂ္ဂဿော၊ ငါ့ရှင်မောဂ္ဂဏာန်၊ ယောစေဝခေါ

ကောပေါ။ အကြင်သင်္ခါရက္ခန္ဓာဖြင့်ရေတွက်အပ်သောအမျက်ထွက်ခြင်း
 ကောပသည်လည်းကောင်း။ ယေဝိစအပ္ပစ္စယော။ အကြင်ဝေဒနာက္ခန္ဓာဖြင့်
 ရေတွက်အပ်သောအပ္ပစ္စယသည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ ဇေတိဥာယံ။
 ထိုနှစ်ပါးစုံသည်။ အဂီတံ၊ ကိလေသာမည်၏။ အာဂုဿော၊ ငါ့ရှင်မောဂ္ဂဏာန်။
 ဣဿာသနေ၊ ဤအဆုံးအမထော်၌။ ဧကစ္စဿ၊ အချိုသော၊ ဘိက္ခုနေ၊
 ရဟန်းအား။ ယံယေနကာရဏေန၊ အကြင်သို့သောအကြောင်းဖြင့်။ ဝေံ၊ ဤသို့။
 ဣစ္ဆာပ၊ မကောင်းသောအလိုသည်လည်း။ ဥပ္ပဇ္ဇေယျ၊ ဖြစ်ရာ၏။ ကိံ၊ အဘယ်
 သို့။ ဣစ္ဆာ၊ မကောင်းသောအလိုသည်။ ဥပ္ပဇ္ဇေယျ၊ ဖြစ်ရာသနည်း။ အာပတ္တိ
 စ၊ အာပတ်သို့သည်။ ဂတ၊ စင်စစ်။ အတံ၊ ငါသည်။ အာပန္နော၊ ရောက်သည်။
 အဿံ၊ ဖြစ်ရာ၏။ သပ္ပဋိပုဂ္ဂလော၊ အာပတ်ရှိခြင်းတူသောပုဂ္ဂိုလ်သည်သာ
 ယျင်။ ဝံ၊ ငါကို။ စောဒေယျ၊ စောဒနာပါမူကား။ အပ္ပဋိပုဂ္ဂလော၊ မသင့်တင့်
 သောပုဂ္ဂိုလ်သည်။ နေဝံ၊ စောဒေယျ၊ မစောဒနာပါမူကား။ အဟောဝတ၊
 ကောင်းလေစွ။ ဣတိဝေံ၊ ဤသို့။ ဣစ္ဆာပ၊ မကောင်းသောအလိုသည်လည်း။
 ဥပ္ပဇ္ဇေယျ၊ ဖြစ်ရာ၏။ ဇေတိဥာယံ၊ ထိုအကြောင်းသည်။ ဝိဇ္ဇတိ၊ ခေါ်ပန၊ ရှိသည်
 သာလျှင်တည်း။ အာဂုဿော၊ ငါ့ရှင်မောဂ္ဂဏာန်။ ယံယေနကာရဏေန၊ အကြင်
 သို့သောအကြောင်းဖြင့်။ တံ၊ ဘိက္ခု၊ ထိုရဟန်းကို။ အပ္ပဋိပုဂ္ဂလော၊ မသင့်တင့်
 သောပုဂ္ဂိုလ်သည်။ စောဒေယျ၊ စောဒနာရာ၏။ သပ္ပဋိပုဂ္ဂလော၊ အာပတ်ရှိ
 ခြင်းတူသောပုဂ္ဂိုလ်သည်။ နေဝံ၊ စောဒေယျ၊ မစောဒနာရာ၊ အပ္ပဋိပုဂ္ဂလော၊
 မသင့်တင့်သော ပုဂ္ဂိုလ်သည်။ ဝံ၊ ငါကို။ စောဒေတိ၊ စောဒနာ၏။ သပ္ပဋိပုဂ္ဂ
 လော၊ အာပတ်ရှိခြင်းတူသော ပုဂ္ဂိုလ်သည်။ နေဝံ၊ စောဒေတိ၊ မစောဒနာ၊
 ဣတိ၊ ဤသို့။ ဇေတိဥာယံ၊ ထိုအကြောင်းသည်။ ဝိဇ္ဇတိ၊ ခေါ်ပန၊ ရှိသည်သာလျှင်
 ခေဉံ၊ ဣတိ၊ ဤသို့။ သော၊ ဘိက္ခု၊ ထိုရဟန်းသည်။ ကုပိထော၊ အမျက်ထွက်
 သည်။ အပ္ပတိထော၊ နှလုံးမသာယာခြင်းသည်နှိပ်စက်အပ်သည်။ ဟောတိ၊
 ဖြစ်၏။ အာဂုဿော၊ ငါ့ရှင်မောဂ္ဂဏာန်။ ယောစေဝခေါ ကောပေါ။ အကြင်
 သင်္ခါရက္ခန္ဓာဖြင့်ရေတွက်အပ်သောအမျက်ထွက်ခြင်းကောပသည်လည်း
 ကောင်း။ ယောစအပ္ပစ္စယော၊ အကြင် ဝေဒနာက္ခန္ဓာဖြင့်ရေတွက်အပ်သော
 အပ္ပစ္စယသည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ ဇေတိဥာယံ၊ ထိုနှစ်ပါးစုံသည်။
 အဂီတံ၊ ကိလေသာမည်၏။ အာဂုဿော၊ ငါ့ရှင် မောဂ္ဂဏာန်။ ဣဿာသနေ၊
 ဤ အဆုံး အမထော်၌။ ဧကစ္စဿ၊ အချိုသော၊ ဘိက္ခုနေ၊ ရဟန်းအား။
 ယံယေနကာရဏေန၊ အကြင်သို့သော အကြောင်းဖြင့်။ ဝေံ၊ ဤသို့။ ဣစ္ဆာ၊
 မကောင်းသောအလိုသည်။ ဥပ္ပဇ္ဇေယျ၊ ဖြစ်ရာ၏။ ကိံ၊ အဘယ်သို့။ ဣစ္ဆာ၊

မကောင်းသောအလိုသည်၊ ဥပ္ပဇ္ဇေယျ၊ ဖြစ်ရာသနည်း၊ သတ္တဝါ၊ မြတ်စွာထုရားသည်၊ မမေဝ၊ ငါ့ကိုသာလျှင်၊ ပဋိပုတ္တိတွာပဋိပုတ္တိတွာ၊ မေး၍မေး၍၊ ဘိက္ခုနံ၊ ရဟန်းတို့အား၊ ဓမ္မံ၊ တရားကို၊ နေသေယျ၊ ဟောပါမူကား၊ အညံ၊ ငါမှတပါးသော၊ ဘိက္ခု၊ ရဟန်းကို၊ သတ္တဝါ၊ မြတ်စွာထုရားသည်၊ ပဋိပုတ္တိတွာပဋိပုတ္တိတွာ၊ မေး၍မေး၍၊ ဘိက္ခုနံ၊ ရဟန်းတို့အား၊ ဓမ္မံ၊ တရားကို၊ နေသေယျ၊ မဟောပါမူကား၊ အဟောဝတ၊ ဩဠာကောင်းသေစွာ၊ ဣတိဝေံ၊ ဤသို့၊ ဣစ္ဆာ၊ မကောင်းသောအလိုသည်၊ ဥပ္ပဇ္ဇေယျ၊ ဖြစ်ရာ၏၊ / ဧကံဌာနံ၊ ထိုအကြောင်းသည်၊ ဝိဇ္ဇတိခေါပန၊ ရှိသည်သာလျှင်တည်း၊ အာဝုဿော၊ ငါ့ရှင်မောဂ္ဂလာန်၊ ယံယေနကာရဏေန၊ အကြင်သို့သော အကြောင်းဖြင့်၊ အညံ၊ တပါးသော၊ ဘိက္ခု၊ ရဟန်းကို၊ သတ္တဝါ၊ မြတ်စွာ ထုရားသည်၊ ပဋိပုတ္တိတွာပဋိပုတ္တိတွာ၊ မေး၍မေး၍၊ ဘိက္ခုနံ၊ ရဟန်းတို့အား၊ ဓမ္မံ၊ တရားကို၊ နေသေယျ၊ ဟောရာ၏၊ တံဘိက္ခု၊ ထိုရဟန်းကို၊ သတ္တဝါ၊ မြတ်စွာ ထုရားသည်၊ ပဋိပုတ္တိတွာပဋိပုတ္တိတွာ၊ မေး၍မေး၍၊ ဘိက္ခုနံ၊ ရဟန်းတို့အား၊ ဓမ္မံ၊ တရားကို၊ နေသေယျ၊ မဟောရာ၏၊ အညံ၊ ငါမှတပါးသော၊ ဘိက္ခု၊ ရဟန်းကို၊ သတ္တဝါ၊ မြတ်စွာထုရားသည်၊ ပဋိပုတ္တိတွာပဋိပုတ္တိတွာ၊ မေး၍မေး၍၊ ဘိက္ခုနံ၊ ရဟန်းတို့အား၊ ဓမ္မံ၊ တရားကို၊ နေသေယျ၊ မဟောတော်မူ၏၊ ဝံ၊ ငါ့ကို၊ သတ္တဝါ၊ မြတ်စွာထုရားသည်၊ ပဋိပုတ္တိတွာပဋိပုတ္တိတွာ၊ မေး၍မေး၍၊ ဘိက္ခုနံ၊ ရဟန်းတို့အား၊ ဓမ္မံ၊ တရားကို၊ နေသေယျ၊ မဟော၊ ဣတိ၊ ဤသို့၊ ဧကံဌာနံ၊ ထိုအကြောင်းသည်၊ ဝိဇ္ဇတိခေါပန၊ ရှိသည်သာလျှင်တည်း၊ ဣတိ၊ ဤသို့၊ ဘောဘိက္ခု၊ ထိုရဟန်းသည်၊ ကုဝိတော၊ အမျက်ထွက်သည်၊ အပ္ပတိတော၊ နှလုံး မသာယာခြင်းသည်၊ နှိပ်စက်အပ်သည်၊ ဟောတိ၊ ဖြစ်၏၊ အာဝုဿော၊ ငါ့ရှင်မောဂ္ဂလာန်၊ ယောစေဝခေါကောပေါ၊ အကြင်သင်၊ ခုက္ခန္ဓာဖြင့်ရေတွက်အပ်သောအမျက်ထွက်ခြင်းကောပသည်တည်းကောင်း၊ ယောစအပ္ပစ္စယော၊ အကြင်ဝေဒနာက္ခန္ဓာဖြင့်ရေတွက်အပ်သောအပ္ပစ္စယသည် လည်းကောင်း၊ အတ္ထိ၊ ရှိ၏၊ ဧဝံဥဘယံ၊ ထိုနှစ်ပါးစုံသည်၊ အင်္ဂဏံ၊ ကိလေသာမည်၏၊ အာဝုဿော၊ ငါ့ရှင်မောဂ္ဂလာန်၊ ဣဿာသနေ၊ ဤအဆုံးအမတော်၌၊ ဧကစ္စဿ၊ အချို့သော၊ ဘိက္ခုနော၊ ရဟန်းအား၊ ယံယေနကာရဏေန၊ အကြင်သို့သောအကြောင်းဖြင့်၊ ဧဝံဤသို့၊ ဣစ္ဆာ၊ မကောင်းသောအလိုသည်၊ ဥပ္ပဇ္ဇေယျ၊ ဖြစ်ရာ၏၊ ကိံ၊ အဘယ်သို့၊ ဣစ္ဆာ၊ မကောင်းသော အလိုသည်၊ ဥပ္ပဇ္ဇေယျ၊ ဖြစ်ရာသနည်း၊ ဘိက္ခု၊ ရဟန်းတို့သည်၊ မမေဝ၊ ငါ့ကိုသာလျှင်၊ ပုရက္ခိတွာပုရက္ခိတွာ၊ ရှေ့သွားပြုကုန်၍ရှေ့သွား ပြုကုန်၍၊ ဂါဝံ၊ ရွာသို့၊ ဘတ္တယံ၊ ဆွမ်းအထိုး၌၊ ပဝိသေယျံ၊

ဝင်ပါကုန်မူကား။ ဘိက္ခု။ ရဟန်းတို့သည်။ အညံ့။ ငါမှတပါးသော။ ဘိက္ခု။
 ရဟန်းကို။ ဝုရက္ခိတွာပုရက္ခိတွာ။ ရှေ့သွားပြုကုန်၍ရှေ့သွားပြုကုန်၍။ ဂါမံ။
 ရွာသို့။ ဘက္ကယ။ ဆွမ်းအလို့ငှါ။ နံပဝိသေယျ။ မဝင်ပါကုန်မူကား။ အဟော
 ဝထ။ ဩဝေကောင်းလေစွ။ ဣတိဇေံ။ ဤသို့။ ဣစ္ဆာ။ မကောင်းသော အလို
 သည်။ ဥပ္ပဇ္ဇေယျ။ ဖြစ်ရာ၏။ ဧထံဌာနံ။ ထိုအကြောင်းသည်။ ဝိဇ္ဇတိခေါပနံ။
 ရှိသည် သာလျှင်တည်း။ အာဝုသော။ ငါ့ရှင်မောဂ္ဂဇာနံ။ ယိံဇယနကာရဏော
 န။ အကြင်သို့သော အကြောင်းဖြင့်။ အညံ့။ တပါးသော။ ဘိက္ခု။ ရဟန်းကို။
 ဘိက္ခု။ ရဟန်းတို့သည်။ ဝုရက္ခိတွာပုရက္ခိတွာ။ ရှေ့သွားပြုကုန်၍ရှေ့သွား
 ပြုကုန်၍။ ဂါမံ။ ရွာသို့။ ဘက္ကယ။ ဆွမ်းအလို့ငှါ။ ပဝိသေယျ။ ဝင်ကုန်ရာ
 ၏။ တံဘိက္ခု။ ထိုရဟန်းကို။ ဘိက္ခု။ ရဟန်းတို့သည်။ ဝုရက္ခိတွာပုရက္ခိတွာ။
 ရှေ့သွားပြုကုန်၍ ရှေ့သွားပြုကုန်၍။ ဂါမံ။ ရွာသို့။ ဘက္ကယ။ ဆွမ်းအလို့ငှါ။
 နံပဝိသေယျ။ မဝင်ကုန်ရာ။ အညံ့။ ငါမှတပါးသော။ ဘိက္ခု။ ရဟန်းကို။
 ဘိက္ခု။ ရဟန်းတို့သည်။ ဝုရက္ခိတွာပုရက္ခိတွာ။ ရှေ့သွားပြုကုန်၍ ရှေ့သွား
 ပြုကုန်၍။ ဂါမံ။ ရွာသို့။ ဘက္ကယ။ ဆွမ်းအလို့ငှါ။ ပဝိသေယျ။ ဝင်ကုန်၏။ ဝံ။
 ငါ့ကို။ ဘိက္ခု။ ရဟန်းတို့သည်။ ဝုရက္ခိတွာပုရက္ခိတွာ။ ရှေ့သွားပြုကုန်၍
 ရှေ့သွားပြုကုန်၍။ ဂါမံ။ ရွာသို့။ ဘက္ကယ။ ဆွမ်းအလို့ငှါ။ နံပဝိသေယျ။ မဝင်
 ကုန်။ ဣတိ။ ဤသို့။ ဧထံဌာနံ။ ထိုအကြောင်းသည်။ ဝိဇ္ဇတိခေါပနံ။ ရှိသည်
 သာလျှင်တည်း။ ဣတိ။ ဤသို့။ သောဝိဘိက္ခု။ ထိုရဟန်းသည်။ ကုပိဏော။
 အမျက်ထွက်သည်။ အပ္ပတိဏော။ နှလုံးမသာယာခြင်းသည် နှိပ်စက်အပ်
 သည်။ ဟောတိ။ ဖြစ်၏။ အာဝုသော။ ငါ့ရှင်မောဂ္ဂဇာနံ။ ယောဝေဝေခေါကော
 ပေါ။ အကြင်သစ် ခြေကွဲခြင်းရေတွက်အပ်သောအမျက်ထွက်ခြင်းကော
 ပသည်လည်းကောင်း။ ယောဝေဝေပုပ္ဖယော။ အကြင်ဝေဒနာကွဲခြင်းရေ
 တွက်အပ်သောအပ္ပပုပ္ဖယသည်လည်းကောင်း။ အတ္ထိ။ ရှိ၏။ ဧထံဌာနံ။
 ထိုနှစ်ပါးရံသည်။ အင်္ဂုဏံ။ ကံထေသာမည်၏။ အာဝုသော။ ငါ့ရှင်မောဂ္ဂဇာနံ
 ဣဿာသနေ။ ဤအဆုံးအမထော်၍။ ဧကန္တဿ။ အချို့သော။ ဘိက္ခုနော။
 ရဟန်းအား။ ယိံဇယနကာရဏောန။ အကြင်သို့သောအကြောင်းဖြင့်။ ဧံ။
 ဤသို့။ ဣစ္ဆာ။ မကောင်းသောအလိုသည်။ ဥပ္ပဇ္ဇေယျ။ ဖြစ်ရာ၏။ ကိံ။ အဘယ်
 သို့။ ဣစ္ဆာ။ မကောင်းသောအလိုသည်။ ဥပ္ပဇ္ဇေယျ။ ဖြစ်ရာသနည်း။ ဘက္ကဂ္ဂေ။
 ဆွမ်းစားစရပ်၌။ အဂ္ဂိသနံ။ နေရာဦးကိုလည်းကောင်း။ အဂ္ဂေဒကံ။ ရေဦးကို
 လည်းကောင်း။ အဂ္ဂဝိဏ္ဏံ။ ဆွမ်းဦးကိုလည်းကောင်း။ အဟမေဝ။ ငါသည်
 သာလျှင်။ လဘေယျံ။ ရပါမူကား။ ဘက္ကဂ္ဂေ။ ဆွမ်းစားစရပ်၌။ အဂ္ဂိသနံ။

နေရာဦးကိုလည်းကောင်း၊ အဂ္ဂေါဒကံ၊ မြတ်သောရေဦးကိုလည်းကောင်း၊
 အဂ္ဂဝိဇ္ဇံ၊ မြတ်သောဆွမ်းဦးကိုလည်းကောင်း၊ အညော၊ ငါမှတပါးသော၊
 ဘိက္ခု၊ ရဟန်းသည်၊ နုလဘေယျ၊ မရပါမူကား၊ အဟောဝတ၊ ဩဝါ
 ကောင်းထေစွ၊ ဣတိဇံ၊ ဤသို့၊ ဣစ္ဆာ၊ မကောင်းသောအလိုသည်၊ ဥပ္ပဇ္ဇေ
 ယျ၊ ဖြစ်ရာ၏၊ ဇေတံဌာနံ၊ ထိုအကြောင်းသည်၊ ဝိဇ္ဇတိခေါပန၊ ရှိသည်သာ
 ယျှင်တည်း၊ အာဂုသော၊ ငါ့ရှင်မောဂ္ဂဏာနံ၊ ယံယေနကာရဏေန၊ အကြင်သို့
 သော၊ အကြောင်းဖြင့်၊ ဘတ္တဂ္ဂေ၊ ဆွမ်းစားစရပ်၌၊ အဂ္ဂါသနံ၊ နေရာဦးကိုလည်း
 ကောင်း၊ အဂ္ဂေါဒကံ၊ ရေဦးကိုလည်းကောင်း၊ အဂ္ဂဝိဇ္ဇံ၊ ဆွမ်းဦးကိုလည်း
 ကောင်း၊ အညော၊ တပါးသော၊ ဘိက္ခု၊ ရဟန်းသည်၊ လဘေယျ၊ ရရာ၏၊
 ဘတ္တဂ္ဂေ၊ ဆွမ်းစားစရပ်၌၊ အဂ္ဂါသနံ၊ နေရာဦးကိုလည်းကောင်း၊ အဂ္ဂေါဒကံ၊
 ရေဦးကိုလည်းကောင်း၊ အဂ္ဂဝိဇ္ဇံ၊ ဆွမ်းဦးကိုလည်းကောင်း၊ သောဘိက္ခု၊
 ထိုသာဘတ္တိကရဟန်းသည်၊ နုလဘေယျ၊ မရရာ၊ ဘတ္တဂ္ဂေ၊ ဆွမ်းစားစရပ်၌
 အဂ္ဂါသနံ၊ နေရာဦးကိုလည်းကောင်း၊ အဂ္ဂေါဒကံ၊ ရေဦးကိုလည်းကောင်း၊
 အဂ္ဂဝိဇ္ဇံ၊ ဆွမ်းဦးကိုလည်းကောင်း၊ အညော၊ ငါမှတပါးသော၊ ဘိက္ခု၊
 ရဟန်းသည်၊ လဘတိ၊ ရ၏၊ ဘတ္တဂ္ဂေ၊ ဆွမ်းစားစရပ်၌၊ အဂ္ဂါသနံ၊ နေရာဦး
 ကိုလည်းကောင်း၊ အဂ္ဂေါဒကံ၊ ရေဦးကိုလည်းကောင်း၊ အဂ္ဂဝိဇ္ဇံ၊ ဆွမ်းဦး
 ကိုလည်းကောင်း၊ အဟံ၊ ငါသည်၊ နုလဘာဝါ၊ မရ၊ ဣတိ၊ ဤသို့၊ ဇေတံဌာနံ၊ ထို
 အကြောင်းသည်၊ ဝိဇ္ဇတိခေါပန၊ ရှိသည်သာယျှင်တည်း၊ ဣတိ၊ ဤသို့၊ သော
 ဘိက္ခု၊ ထိုရဟန်းသည်၊ ကုဝိထော၊ အမျက်ထွက်သည်၊ အပ္ပတိတော၊ နှလုံး
 မသာယာခြင်းသည်နှိပ်စက်အပ်သည်၊ ဟောတိ၊ ဖြစ်၏၊ အာဂုသော၊ ငါ့ရှင်
 မောဂ္ဂဏာနံ၊ ယောစေဝခေါကောပေါ၊ အကြင်သင်္ခါရက္ခန္ဓာဖြင့်ရေတွက်
 အပ်သော အမျက်ထွက်ခြင်းကောပ သည်လည်းကောင်း၊ ယောစအပ္ပစ္စ
 ယော၊ အကြင်ဝေဒနာက္ခန္ဓာဖြင့် ရေတွက်အပ်သော အပ္ပစ္စယသည်လည်း
 ကောင်းအတ္ထိ၊ ရှိ၏၊ ဇေတံဌာနံ၊ ထိုနှစ်ပါးရုံသည်၊ အင်္ဂုထံ၊ ကိလေသာမည်
 ၏အာဂုသော၊ ငါ့ရှင် မောဂ္ဂဏာနံ၊ ဣသောသနေ၊ ဤအဆုံး အမတော်၌။
 ဧကေဝသ၊ အချို့သော၊ ဘိက္ခု၊ နေ၊ ရဟန်းအား၊ ယံယေနကာရဏေန၊ အကြင်
 သို့သော အကြောင်းဖြင့်၊ ဇေတံ၊ ဤသို့၊ ဣစ္ဆာ၊ မကောင်းသောအလိုသည်။
 ဥပ္ပဇ္ဇေယျ၊ ဖြစ်ရာ၏၊ ကိ၊ အဘယ်သို့၊ ဣစ္ဆာ၊ မကောင်းသောအလိုသည်။
 ဥပ္ပဇ္ဇေယျ၊ ဖြစ်ရာသနည်း။ ဘတ္တဂ္ဂေ၊ ဆွမ်းစားစရပ်၌၊ ဘတ္တဂ္ဂေ၊ ဆွမ်းစား
 ပြီးသော၊ အဟမေဝ၊ ငါသည်သာယျှင်၊ အနုမောဒေယျံ၊ ဝမ်းမြောက်ခြင်း
 အနုမောဒနာပြုရမူကား။ ဘတ္တဂ္ဂေ၊ ဆွမ်းစားစရပ်၌၊ ဘတ္တဂ္ဂေ၊ ဆွမ်းစားပြီး

၅- အနက်ထာသုတ်၊

သော၊ အညော၊ ငါမှတပါးသော၊ ဘိက္ခု၊ ရဟန်းသည်၊ နအနုမောဒေယျ၊
 ဝမ်းမြောက်ခြင်း အနုမောဒနာမပြုမူကား၊ အဟောဝတ၊ ကောင်းလေစွ၊
 ဣတိဝံ၊ ဤသို့၊ ဣစ္ဆာ၊ မကောင်းသောအလိုသည်၊ ဥပ္ပဇ္ဇေယျ၊ ဖြစ်ရာ၏၊
 ဣတိ၊ ဤသို့၊ ဇေတံဋ္ဌာနံ၊ ထိုအကြောင်းသည်၊ ဝိဇ္ဇတိခေါပန၊ ရှိသည်သာလျှင်
 ထည်း၊ အာဂုဿော၊ ငါ့ရှင်မောဂ္ဂထာနံ၊ ယံယေနကာရဏေန၊ အကြင်သို့သော
 အကြောင်းဖြင့်၊ ဘတ္တဂ္ဂေ၊ ဆွမ်းစားစရပ်၌၊ ဘုတ္တာဝိ၊ ဆွမ်းစားပြီးသည်ရှိ
 သော်၊ အညော၊ တပါးသော၊ ဘိက္ခု၊ ရဟန်းသည်၊ အနုမောဒေယျ၊ ဝမ်းမြောက်
 ခြင်းအနုမောဒနာပြုရာ၏၊ ဘတ္တဂ္ဂေ၊ ဆွမ်းစားစရပ်၌၊ ဘုတ္တာဝိ၊ ဆွမ်းစားပြီး
 သည်ရှိသော်၊ သော၊ ဘိက္ခု၊ ထိုရဟန်းသည်၊ နအနုမောဒေယျ၊ ဝမ်းမြောက်
 ခြင်းအနုမောဒနာမပြုရာ၊ ဘတ္တဂ္ဂေ၊ ဆွမ်းစားစရပ်၌၊ ဘုတ္တာဝိ၊ ဆွမ်းစားပြီး
 သည်ရှိသော်၊ အညော၊ ငါမှတပါးသော၊ ဘိက္ခု၊ ရဟန်းသည်၊ အနုမောဒေယျ၊
 ဝမ်းမြောက်ခြင်းအနုမောဒနာပြုရာ၏၊ ဘတ္တဂ္ဂေ၊ ဆွမ်းစားစရပ်၌၊ ဘုတ္တာဝိ၊ ဆွမ်း
 စားပြီးသည်ရှိသော်၊ အဟံ၊ ငါသည်၊ နအနုမောဒါမိ၊ ဝမ်းမြောက်ခြင်းအနု
 မောဒနာမပြုရုံ၊ ဣတိ၊ ဤသို့၊ ဇေတံဋ္ဌာနံ၊ ထိုအကြောင်းသည်၊ ဝိဇ္ဇတိခေါပန၊ ရှိ
 သည်သာလျှင်ထည်း၊ ဣတိ၊ ဤသို့၊ သော၊ ဘိက္ခု၊ ထိုရဟန်းသည်၊ ကုရိတော၊
 အမျက်ထွက်သည်၊ အပ္ပတိတော၊ နှလုံးမသာယာခြင်းသည် နှိပ်စက်အပ်
 သည်၊ ဟောတိ၊ ဖြစ်၏၊ အာဂုဿော၊ ငါ့ရှင်မောဂ္ဂထာနံ၊ ယောစေဝခေါကော
 ပေါ၊ အကြင်သင်္ခါရက္ခန္ဓာဖြင့်ရေတွက်အပ်သောအမျက်ထွက်ခြင်းကောပ
 လည်ထည်းကောင်း၊ ယောစေဝပ္ပစ္စယော၊ အကြင်ဝေဒနာက္ခန္ဓာဖြင့်ရေတွက်
 အပ်သောအပ္ပစ္စယသည်ထည်းကောင်း၊ အတ္ထိ၊ ရှိ၏၊ ဇေတံဋ္ဌာယံ၊ ထိုနှစ်ပါး
 ရုံသည်၊ အင်္ဂုဏံ၊ ကိလေသာမည်၏၊ အာဂုဿော၊ ငါ့ရှင်မောဂ္ဂထာနံ၊ ဣဝေသ
 သနေ၊ ဤအဆုံးအမထော်၌၊ ဧကစ္စဿ၊ အချို့သော၊ ဘိက္ခု၊ နေ၊ ရဟန်းအား၊
 ယံယေနကာရဏေန၊ အကြင်သို့ သောအကြောင်းဖြင့်၊ ဝံ၊ ဤသို့၊ ဣစ္ဆာ၊
 မကောင်းသောအလိုသည်၊ ဥပ္ပဇ္ဇေယျ၊ ဖြစ်ရာ၏၊ ကိံ၊ အဘယ်သို့၊ ဣစ္ဆာ၊
 မကောင်းသော အလိုသည်၊ ဥပ္ပဇ္ဇေယျ၊ ဖြစ်ရာသနည်း၊ အာရာမဂတာနံ၊
 ကျောင်း၌ထည်ကုန်သော၊ ဘိက္ခု၊ ရဟန်းတို့အား၊ အဟမေဝ၊ ငါသည်သာ
 လျှင်၊ ဓမ္မံ၊ တရားကို၊ ဒေသေယျ၊ ဟောရမူကား၊ အာရာမဂတာနံ၊ ကျောင်း၌
 ထည်ကုန်သော၊ ဘိက္ခု၊ ရဟန်းတို့အား၊ အညော၊ ငါမှတပါးသော၊ ဘိက္ခု၊
 ရဟန်းသည်၊ ဓမ္မံ၊ တရားကို၊ နဒေသေယျ၊ မဟောရပါမူကား၊ အဟော
 ဝတ၊ ကောင်းလေစွ၊ ဣတိဝံ၊ ဤသို့၊ ဣစ္ဆာ၊ မကောင်းသော အလိုသည်၊
 ဥပ္ပဇ္ဇေယျ၊ ဖြစ်ရာ၏၊ ဣတိ၊ ဤသို့၊ ဇေတံဋ္ဌာနံ၊ ထိုအကြောင်းသည်၊ ဝိဇ္ဇတိ

ခေါပန၊ ဂြိသည်သာယျင်တည်း။ အာဝသော၊ ငါ့ရှင်မောဂ္ဂဏာနံ၊ ဟံယေနကာ
ရဏေန၊ အကြင်သို့သော အကြောင်းဖြင့်၊ အာရာမဂတာနံ၊ ကျောင်း၌တည်
ကုန်သော၊ ဘိက္ခုနံ၊ ရဟန်းတို့အား၊ အညော၊ တပါးသော၊ ဘိက္ခု၊ ရဟန်း
သည်၊ ဓမ္မံ၊ တရားကို၊ ဒေသေယျ၊ မဟောရာ၊ အာရာမဂတာနံ၊ ကျောင်း၌
တည်ကုန်သော၊ ဘိက္ခုနံ၊ ရဟန်းတို့အား၊ သောဘိက္ခု၊ ထိုရဟန်းသည်၊
ဓမ္မံ၊ တရားကို၊ နဒေသေယျ၊ မဟောရာ၊ အာရာမဂတာနံ၊ ကျောင်း၌တည်
ကုန်သော၊ ဘိက္ခုနံ၊ ရဟန်းတို့အား၊ အညော၊ ငါမှတပါးသော၊ ဘိက္ခု၊ ရဟန်း
သည်၊ ဓမ္မံ၊ တရားကို၊ ဒေသေတိ၊ မဟော၏၊ အာရာမဂတာနံ၊ ကျောင်း၌တည်
ကုန်သော၊ ဘိက္ခုနံ၊ ရဟန်းတို့အား၊ အဟံ၊ ငါသည်၊ ဓမ္မံ၊ တရားကို၊ နဒေသေ
မိ၊ မဟောရ၊ ဣတိ၊ ဤသို့၊ ဧဝံ၊ ဤသို့၊ ထိုအကြောင်းသည်၊ ဝိဇ္ဇတိ၊ ခေါပန၊ ဂြိ
သည်သာယျင်တည်း၊ ဣတိ၊ ဤသို့၊ သောဘိက္ခု၊ ထိုရဟန်းသည်၊ ကုပိတော၊
အမျက်ထွက်သည်၊ အပ္ပတိတော၊ နှလုံးမသာယာခြင်းသည် နှိပ်စက်အပ်
သည်၊ မဟောတိ၊ ဖြစ်၏၊ အာဝသော၊ ငါ့ရှင်မောဂ္ဂဏာနံ၊ ယောစေခေါကော
ပေါ၊ အကြင်သင်၊ ရက္ခန္ဓာဖြင့်ရေတွက်အပ်လောအမျက်ထွက်ခြင်းကောပ
သည်လည်းကောင်း၊ ယောစအပ္ပတ္တယော၊ အကြင်ဝေဒနာ၊ ဣန္ဒြာဖြင့်ရေတွက်
အပ်သောအပ္ပတ္တယသည်လည်းကောင်း၊ အတ္ထိ၊ ဂြိ၏၊ ဧဝံ၊ ဤသို့၊ ထိုနှစ်ပါး
ရံသည်၊ အင်္ဂတံ၊ ကိလေသာမည်၏၊ အာဝသော၊ ငါ့ရှင်မောဂ္ဂဏာနံ၊ ဣသေ
သနေ၊ ဤအဆုံးအမတော်၌၊ ဧကေဝဿ၊ အချို့သော၊ ဘိက္ခု၊ နော၊ ရဟန်းအား၊
ဟံယေနကာရဏေန၊ အကြင်သို့သော အကြောင်းဖြင့်၊ ဧဝံ၊ ဤသို့၊ ဣန္ဒြာ၊
မကောင်းသောအလိုသည်၊ ဥပ္ပဇ္ဇေယျ၊ ဖြစ်ရာ၏၊ တိ၊ အဘယ်သို့၊ ဣန္ဒြာ၊
မကောင်းသော အလိုသည်၊ ဥပ္ပဇ္ဇေယျ၊ ဖြစ်ရာသနည်း၊ အာရာမဂတာနံ၊
ကျောင်း၌ တည်ကုန်သော၊ ဘိက္ခုနံ၊ ရဟန်းတို့အား၊ အဟမေဝ၊
ငါသည်သာယျင်၊ ဓမ္မံ၊ တရားကို၊ ဒေသေယျ၊ မဟောရမူကား၊ (ဝ)၊ ဥပါသ
ကာနံ၊ ဒါယကာတို့အား၊ ဓမ္မံ၊ တရားကို၊ ဒေသေယျ၊ မဟောရမူကား၊ (ဝ)၊
ဥပါသိကာနံ၊ ဒါယိကမတို့အား၊ ဓမ္မံ၊ တရားကို၊ ဒေသေယျ၊ မဟောရမူကား၊
အာရာမဂတာနံ၊ ကျောင်း၌ တည်ကုန်သော၊ ဥပါသိကာနံ၊ ဒါယိကမတို့
အား၊ အညော၊ ငါမှတပါးသော၊ ဘိက္ခု၊ ရဟန်းသည်၊ ဓမ္မံ၊ တရားကို၊ နဒေ
သေယျ၊ မဟောရမူကား၊ အဟောဝတ၊ ကောင်းလေစွ၊ ဣတိ၊ ဤသို့၊ ဤသို့၊
ဣန္ဒြာ၊ မကောင်းသော အလိုသည်၊ ဥပ္ပဇ္ဇေယျ၊ ဖြစ်ရာ၏၊ ဣတိ၊ ဤသို့၊ ဧဝံ
ဌာနံ၊ ထိုအကြောင်းသည်၊ ဝိဇ္ဇတိ၊ ခေါပန၊ ဂြိသည်သာယျင်တည်း၊ အာဝသော၊
ငါ့ရှင်မောဂ္ဂဏာနံ၊ ဟံယေန ကာရဏေန၊ အကြင်သို့သော အကြောင်းဖြင့်၊

အာရာမဂတာနံ၊ ကျောင်း၌ တည်ကုန်သော၊ ဥပါထိကာနံ၊ ဒါယိကာမ
 တို့အား၊ အညော၊ ငါ့တပါးသော၊ ဘိက္ခု၊ ရဟန်းသည်၊ ဓမ္မံ၊ တရားကို၊
 ဒေသေယျ၊ ဟောရာ၏။ အာရာမဂတာနံ၊ ကျောင်း၌ တည်ကုန်သော၊ ဥပါ
 ထိကာနံ၊ ဒါယိကာမတို့အား၊ သောဘိက္ခု၊ ထိုရဟန်းသည်၊ ဓမ္မံ၊ တရားကို။
 နုဒေသေယျ၊ မဟောရာ၊ အာရာမဂတာနံ၊ ကျောင်း၌ တည်ကုန်သော၊
 ဥပါထိကာနံ၊ ဒါယိကာမတို့အား၊ အညော၊ ငါ့တပါးသော၊ ဘိက္ခု၊ ရဟန်း
 သည်၊ ဓမ္မံ၊ တရားကို၊ ဒေသေယျ၊ ဟောရာ၏။ အာရာမဂတာနံ၊ ကျောင်း၌တည်
 ကုန်သော၊ ဥပါထိကာနံ၊ ဒါယိကာမတို့အား၊ အဟံ၊ ငါသည်၊ ဓမ္မံ၊ တရားကို။
 နုဒေသေယျ၊ မဟောရ၊ ဣတိ၊ ဤသို့၊ ဇေတံဌာနံ၊ ထိုအကြောင်းသည်၊ ဝိဇ္ဇတိ၊ ခေါ
 ပန၊ ရှိသည်သာလျှင်တည်း၊ ဣတိ၊ ဤသို့၊ သောဘိက္ခု၊ ထိုရဟန်းသည်၊ ကုရိ
 တော၊ အမျက်ထွက်သည်၊ အပ္ပတိ၊ တော၊ နှလုံးမသာယာခြင်းသည်မှိတ်စက်
 အပ်သည်၊ ဘောတိ၊ ဖြစ်၏။ အာဝုသော၊ ငါ့ရှင်မောဂ္ဂတာနံ၊ ယောစေခေါ်ကော
 ပေါ၊ အကြင်သင်္ခါရက္ခန္ဓာဖြင့်ရေတွက်အပ်သော အမျက်ထွက်ခြင်းကောပ
 သည်လည်းကောင်း၊ ယောစအပ္ပပ္ပယော၊ အကြင်ဝေဓနာက္ခန္ဓာဖြင့်ရေတွက်
 အပ်သော အပ္ပပ္ပယောသည်လည်းကောင်း၊ အတ္ထိ၊ ရှိ၏။ ဇေတံဌာနံ၊ ထိုနှစ်ပါးရုံ
 သည်၊ အဂီတံ၊ ကိလေသာမည်၍ အာဝုသော၊ ငါ့ရှင်မောဂ္ဂတာနံ၊ ဣသေသ
 နေ၊ ဤအဆုံးအမတော်၌၊ ဧကန္တဿ၊ အချို့သော၊ ဘိက္ခု၊ နေ၊ ရဟန်းအား၊
 ယံယေန ကာရဏေန၊ အကြင်သို့သော အကြောင်းဖြင့်၊ ဇေံ၊ ဤသို့၊ ဣန္ဒြာ၊
 မကောင်းသော အလိုသည်၊ ဥပ္ပဇ္ဇေယျ၊ ဖြစ်ရာ၏။ ကြိံ၊ အဘယ်သို့၊ ဣန္ဒြာ၊ မ
 ကောင်းသော အလိုသည်၊ ဥပ္ပဇ္ဇေယျ၊ ဖြစ်ရာသနည်း၊ ဘိက္ခု၊ ရဟန်းတို့သည်
 ဓမ္မဝ၊ ငါ့ကိုသာလျှင်၊ သက္ကဓေယျ၊ အရိုအသေပြုကုန်မှုကား၊ ဝရံကဓေ
 ယျ၊ အလေးအမြတ်ပြုကုန်မှုကား၊ မာနေယျ၊ မြတ်နိုးကုန်မှုကား၊ ပူဇေယျ၊
 ပူဇော်ကုန်မှုကား၊ ဘိက္ခု၊ ရဟန်းတို့သည်၊ အညံ၊ ငါ့တပါးသော၊ ဘိက္ခု၊
 ရဟန်းတို့၊ နုသက္ကဓေယျ၊ အရိုအသေပြုကုန်မှုကား၊ နုဝရံကဓေယျ၊ အလေး
 အမြတ်မပြုကုန်မှုကား၊ နုမာနေယျ၊ မမြတ်နိုးကုန်မှုကား၊ နုပူဇေယျ၊ မပူဇော်
 ကုန်မှုကား၊ အဟောဝတ၊ ကောင်းလေစွာ၊ ဣတိ ဇေံ၊ ဤသို့၊ ဣန္ဒြာ၊ မကောင်း
 သော အလိုသည်၊ ဥပ္ပဇ္ဇေယျ၊ ဖြစ်ရာ၏။ ဣတိ၊ ဤသို့၊ ဇေတံဌာနံ၊ ထိုအကြောင်း
 သည်၊ ဝိဇ္ဇတိ၊ ခေါပန၊ ရှိသည်သာလျှင်တည်း၊ အာဝုသော၊ ငါ့ရှင်မောဂ္ဂတာနံ၊
 ယံယေန ကာရဏေန၊ အကြင်သို့သော အကြောင်းဖြင့်၊ ဘိက္ခု၊ ရဟန်းတို့
 သည်၊ အညံ၊ တပါးသော၊ ဘိက္ခု၊ ရဟန်းကို၊ သက္ကဓေယျ၊ အရိုအသေပြု
 ကုန်ရာ၏။ ဝရံကဓေယျ၊ အလေးအမြတ်ပြုကုန်ရာ၏။ မာနေယျ၊ မြတ်နိုး

ကုန်ရာ၏။ ပူဇော်ပျံ့။ ပူဇော်ကုန်ရာ၏။ ဘိက္ခု။ ရဟန်းတို့သည်၊ တံဘိက္ခု။
 ထိုရဟန်းကို၊ နသက္ကဓေယျ။ အရိအသေမပြုကုန်ရာ၊ နဂရုံကဓေယျ။ အလေး
 အမြတ်မပြုကုန်ရာ။ နမာနေယျ။ မမြတ်နိုးကုန်ရာ။ နပူဇော်ပျံ့။ မပူဇော်ကုန်
 ရာ။ ဘိက္ခု။ ရဟန်းတို့သည်။ အညံ့။ ငါ့တပါးသော၊ ဘိက္ခု။ ရဟန်းကို၊ သက္က
 ရောန္တိ။ အရိအသေမပြုကုန်၏။ ဂရုံကဓေယျ။ အလေးအမြတ်ပြုကုန်၏။
 မာနေန္တိ။ မြတ်နိုးကုန်၏။ ပူဇော်ပျံ့။ ပူဇော်ကုန်၏။ ဘိက္ခု။ ရဟန်းတို့သည်၊
 ဝံ၊ ငါ့ကို၊ နသက္ကဓေယျ။ အရိအသေမပြုကုန်၊ နဂရုံကဓေယျ။ အလေးအမြတ်
 မပြုကုန်၊ နမာနေန္တိ။ မမြတ်နိုးကုန်၊ နပူဇော်ပျံ့။ မပူဇော်ကုန်။ ဣတိ။ ဤသို့၊
 ဧတံဌာနံ။ ထိုအကြောင်းသည်။ ဝိဇ္ဇတိခေါပန။ ရှိသည်သာလျှင်တည်း။ ဣတိ။
 ဤသို့သောဘိက္ခု။ ထိုရဟန်းသည်။ ကုပိထော၊ အမျက်ထွက်သည်။ အပ္ပတိ
 တော၊ နှလုံးမသာယာခြင်းသည်နှိပ်စက်အပ်သည်။ ဟောတိ၊ ဖြစ်၏။ အာဂ
 သော၊ ငါ့ရှင်မောဂ္ဂဏာန်၊ ယောစေတနောပေါ။ အကြင်သင်္ခါရက္ခန္ဓာဖြင့်
 ရေတွက်အပ်သောအမျက်ထွက်ခြင်းကောပသည်လည်းကောင်း၊ ယောစ
 အပ္ပဂ္ဂယော၊ အကြင်ဝေဒနာက္ခန္ဓာဖြင့်ရေတွက်အပ်သောအပ္ပဂ္ဂယသည်လည်း
 ကောင်း၊ အတ္ထိ၊ ရှိ၏။ ဧတံဥဘယံ။ ထိုနှစ်ပါးရုံသည်။ အင်္ဂတံ၊ ကိလေသာ
 မည်၏။ အာဂသော၊ ငါ့ရှင်မောဂ္ဂဏာန်၊ ဣသောသနေ၊ ဤအစုအမထော်၌၊
 ဧကစ္စသ၊ အချို့သော၊ ဘိက္ခုနေ၊ ရဟန်းအား၊ ယံပေဒါကာရဏေန၊ အကြင်
 သို့သော အကြောင်းဖြင့်၊ ဧံ၊ ဤသို့၊ ဣန္ဒြာ၊ မကောင်းသော အလိုသည်။
 ဥပ္ပဇ္ဇေယျ၊ ဖြစ်ရာ၏။ ကိံ။ အဘယ်သို့၊ ဣန္ဒြာ၊ မကောင်းသောအလိုသည်။
 ဥပ္ပဇ္ဇေယျ၊ ဖြစ်ရာသနည်း။ မေဝေ၊ ငါ့ကိုသာလျှင်၊ ဘိက္ခုနိယော၊ ရဟန်း
 မိန်းမတို့သည်။ (လ)ဥပါသကာ၊ ဒါယကာယောကျ်ားတို့သည်။ (လ)ဥပါသိ
 ကာယော၊ ဒါယိကာမတို့သည်။ သက္ကဓေယျ။ အရိအသေမပြုကုန်မှုကား။
 ဂရုံကဓေယျ။ အလေးအမြတ်ပြုကုန်မှုကား။ မာနေယျ။ မြတ်နိုးကုန်မှုကား။
 ပူဇော်ပျံ့။ ပူဇော်ကုန်မှုကား။ အညံ့။ ငါ့တပါးသော၊ ဘိက္ခု။ ရဟန်းကို၊
 ဥပါသိကာယော၊ ဒါယိကာမတို့သည်။ နသက္ကဓေယျ။ အရိအသေမပြုကုန်
 မှုကား။ နဂရုံကဓေယျ။ အလေးအမြတ်မပြုကုန်မှုကား။ နမာနေယျ။ မမြတ်
 နိုးကုန်မှုကား။ နပူဇော်ပျံ့။ မပူဇော်ကုန်မှုကား။ အဟောဝထ၊ ကောင်းထေ့စွာ
 ဣတိဧံ။ ဤသို့၊ ဣန္ဒြာ၊ မကောင်းသောအလိုသည်။ ဥပ္ပဇ္ဇေယျ၊ ဖြစ်ရာ၏။
 ဣတိ၊ ဤသို့၊ ဧတံဌာနံ။ ထိုအကြောင်းသည်။ ဝိဇ္ဇတိခေါပန။ ရှိသည်သာလျှင်
 တည်း။ အာဂသော၊ ငါ့ရှင်မောဂ္ဂဏာန်၊ ယံပေဒါကာရဏေန၊ အကြင်သို့
 သောအကြောင်းဖြင့်၊ ဥပါသိကာယော၊ ဒါယိကာမတို့သည်။ အညံ့။ ကပါး

သော၊ ဘိက္ခု၊ ရဟန်းကို၊ သက္ကဋေယျ၊ အရိအသေပြုကုန်ရာ၏၊ ဂရံကဋေ
ယျ၊ အလေးအမြတ်ပြုကုန်ရာ၏၊ မာနေယျ၊ မြတ်နိုးကုန်ရာ၏၊ ပူဇေယျ၊
ပူဇော်ကုန်ရာ၏၊ ဥပါထိကာယော၊ ဒါယိကာမတို့သည်၊ တံဘိက္ခု၊ ထိုရဟန်း
ကို၊ နသက္ကဋေယျ၊ အရိအသေမပြုကုန်ရာ၊ နဂရံကဋေယျ၊ အလေးအမြတ်
မပြုကုန်ရာ၊ နမာနေယျ၊ မမြတ်နိုးကုန်ရာ၊ နပူဇေယျ၊ မပူဇော်ကုန်ရာ၊ ဥပါ
ထိကာယော၊ ဒါယိကာမတို့သည်၊ အတ္ထံ၊ ငါမှတပါးသော၊ ဘိက္ခု၊ ရဟန်း
ကို၊ သက္ကဋေယျ၊ အရိအသေပြုကုန်ရာ၊ ဂရံကဋေယျ၊ အလေးအမြတ်ပြုကုန်ရာ
မာနေယျ၊ မြတ်နိုးကုန်ရာ၊ ပူဇေယျ၊ ပူဇော်ကုန်ရာ၊ ဥပါထိကာယော၊ ဒါယိကာ
မတို့သည်၊ ဝံ၊ ငါ့ကို၊ နသက္ကဋေယျ၊ အရိအသေမပြုကုန်ရာ၊ နဂရံကဋေယျ၊
အလေးအမြတ်မပြုကုန်ရာ၊ နမာနေယျ၊ မမြတ်နိုးကုန်ရာ၊ နပူဇေယျ၊ မပူဇော်ကုန်ရာ၊
ဣတိ၊ ဤသို့၊ ဧတံဋ္ဌာနံ၊ ထိုအကြောင်းသည်၊ ဝိဇ္ဇတိ ခေါ်ပန၊ ရှိသည်သာ
လျှင်ထည်း၊ ဣတိ၊ ဤသို့သောဘိက္ခု၊ ထိုရဟန်းသည်၊ ကုဝိတော၊ အမျက်
ထွက်သည်၊ အပ္ပတိတော၊ နှလုံးမသာယာခြင်းသည် နှိပ်စက်အပ်သည်၊
ဟောတိ၊ ဖြစ်၏၊ အာဂုဿော၊ ငါ့ရှင် မောဂ္ဂဏာန်၊ ယောစေဝ ခေါ်ကော
ပေါ၊ အကြင်သဒ္ဓါရက္ခန္ဓာဖြင့်ရေတွက်အပ်သောအမျက်ထွက်ခြင်းကော
ပသည်လည်း ကောင်း၊ ယောစအပ္ပဂ္ဂယော၊ အကြင် ဝေဒနာက္ခန္ဓာဖြင့်ရေ
တွက်အပ်သောအပ္ပဂ္ဂယသည်လည်းကောင်း၊ အတ္ထိ၊ ရှိ၏၊ ဧတံဥဘယံ၊
ထိုနှစ်ပါးစုံသည်၊ အဂါတံ၊ ကိလေသာမည်၏၊ အာဂုဿော၊ ငါ့ရှင်မောဂ္ဂဏာန်
ဣဿာသနေ၊ ဤအဆုံးအမတော်၌၊ ဧကစ္စဿ၊ အချို့သော၊ ဘိက္ခု၊ နေ၊
ရဟန်းအား၊ ယံယေနကာရဏေန၊ အကြင်သို့သောအကြောင်းဖြင့်၊ ဧံ၊
ဤသို့၊ ဣစ္ဆာ၊ မကောင်းသောအလိုသည်၊ ဥပ္ပဇ္ဇေယျ၊ ဖြစ်ရာ၏၊ ကိံ၊ အဘယ်
သို့၊ ဣစ္ဆာ၊ မကောင်းသောအလိုသည်၊ ဥပ္ပဇ္ဇေယျ၊ ဖြစ်ရာသနည်း၊ အဟမေ
ဝ၊ ငါသည်သာလျှင်၊ ပဏီတာနံ၊ မွန်မြတ်ကုန်သော၊ စိဝရာနံ၊ သင်္ကန်းတို့ကို၊
ထာဘီ၊ ရသည်၊ အဿံ၊ ဖြစ်မှုကား၊ အညော၊ ငါမှတပါးသော၊ ဘိက္ခု၊ ရဟန်း
သည်၊ ပဏီတာနံ၊ မွန်မြတ်ကုန်သော၊ စိဝရာနံ၊ သင်္ကန်းတို့ကို၊ ထာဘီ၊
ရသည်၊ နအဿ၊ မဖြစ်ပါမှုကား၊ အဟောဝတ၊ ကြော်ကောင်းစေစွ၊ ဣတိ
ဧံ၊ ဤသို့၊ ဣစ္ဆာ၊ မကောင်းသောအလိုသည်၊ ဥပ္ပဇ္ဇေယျ၊ ဖြစ်ရာ၏၊ ဣတိ၊
ဤသို့၊ ဧတံဋ္ဌာနံ၊ ထိုအကြောင်းသည်၊ ဝိဇ္ဇတိ ခေါ်ပန၊ ရှိသည် သာလျှင်
ထည်း၊ အာဂုဿော၊ ငါ့ရှင်မောဂ္ဂဏာန်၊ ယံယေနကာရဏေန၊ အကြင်သို့သော
အကြောင်းဖြင့်၊ အညော၊ တပါးသော၊ ဘိက္ခု၊ ရဟန်းသည်၊ ပဏီတာနံ၊ မွန်
မြတ်ကုန်သော၊ စိဝရာနံ၊ သင်္ကန်းတို့ကို၊ ထာဘီ၊ ရသည်၊ အဿံ၊ ဖြစ်ရာ၏။

သောဘိက္ခု၊ ထိုရဟန်းသည်၊ ပဏီတာနံ၊ ဖွန်မြတ်ကုန်သော၊ စီဝရာနံ၊ သင်္ကန်းတို့ကို၊ လာဘီ၊ ရသည်၊ နအသ၊ မဖြစ်ရာ၊ အညော၊ ငါမှတပါးသော၊ ဘိက္ခု၊ ရဟန်းသည်၊ ပဏီတာနံ၊ ဖွန်မြတ်ကုန်သော၊ စီဝရာနံ၊ သင်္ကန်းတို့ကို၊ ထာဘီ၊ ရသည်၊ အသ၊ ဖြစ်၏၊ အဟံ၊ ငါသည်၊ ပဏီတာနံ၊ ဖွန်မြတ်ကုန်သော စီဝရာနံ၊ သင်္ကန်းတို့ကို၊ လာဘီ၊ ရသည်၊ နအသ၊ မဖြစ်၊ ဣတိ၊ ဤသို့၊ ဧဝံဋ္ဌာနံ၊ ထိုအကြောင်းသည်၊ ဝိဇ္ဇတိခေါပန၊ ရှိသည်သာလျှင်တည်း၊ ဣတိ၊ ဤသို့၊ သောဘိက္ခု၊ ထိုရဟန်းသည်၊ ကုပိတော၊ အမျက်ထွက်သည်၊ အပ္ပတိတော၊ နှလုံးမသာယာခြင်းသည်၊ နှိပ်စက်အပ်သည်၊ ဟောတိ၊ ဖြစ်၏၊ အာဂုဿော၊ ငါ့ရှင်မောဂ္ဂလာန်၊ ယောစေဝခေါကောပေါ၊ အကြင်သင်္ခါရက္ခန္ဓာဖြင့်ရေတွက်အပ်သော အမျက်ထွက်ခြင်း ကောပသညံလည်းကောင်း၊ ယောစအပ္ပတ္တယော၊ အကြင် ဝေဒနာက္ခန္ဓာဖြင့် ရေတွက်အပ်သော အပ္ပတ္တယသည်လည်းကောင်း၊ ဧဝံဥဘယံ၊ ထိုနှစ်ပါးစုံသည်၊ အင်္ဂဏံ၊ ကိလေသာမည်၏၊ အာဂုဿော၊ ငါ့ရှင်မောဂ္ဂလာန်၊ ဣဿာသနော၊ ဤအဆုံးအမတော်၌၊ ဧကစ္စဿ၊ အချို့သော၊ ဘိက္ခု၊ နော၊ ရဟန်းအား၊ ယံယေနကာရဏေန၊ အကြင်သို့သော အကြောင်းဖြင့်၊ ဧဝံ၊ ဤသို့၊ ဣစ္ဆာ၊ မကောင်းသောအလိုသည်၊ ဥပ္ပဇ္ဇေယျ၊ ဖြစ်ရာ၏၊ ကိ၊ အဘယ်သို့၊ ဣစ္ဆာ၊ မကောင်းသောအလိုသည်၊ ဥပ္ပဇ္ဇေယျ၊ ဖြစ်ရာသည်၊ အဟမေဝ၊ ငါသည်သာလျှင်၊ ပဏီတာနံ၊ ဖွန်မြတ်ကုန်သော၊ ဝိဇ္ဇာပါတာနံ၊ ဆွမ်းတို့ကို၊ လာဘီ၊ ရသည်၊ အသ၊ ဖြစ်ပါမူကား၊ (ဇ)၊ ပဏီတာနံ၊ ဖွန်မြတ်ကုန်သော၊ သေနာသနာနံ၊ ကျောင်းတို့ကို၊ (ဇ)၊ ပဏီတာနံ၊ ဖွန်မြတ်ကုန်သော၊ ဝိဇ္ဇာနပစ္စယဘေသဇ္ဇပရိက္ခာရာနံ၊ သူနာ၏အထောက်အပံ့အသက်၏အရံအတားဖြစ်သောဆေးတို့ကို၊ လာဘီ၊ ရသည်၊ အသ၊ ဖြစ်ပါမူကား၊ အညော၊ ငါမှတပါးသော၊ ဘိက္ခု၊ ရဟန်းသည်၊ ပဏီတာနံ၊ ဖွန်မြတ်ကုန်သော၊ ဝိဇ္ဇာနပစ္စယဘေသဇ္ဇပရိက္ခာရာနံ၊ သူနာ၏အထောက်အပံ့အသက်၏အရံအတားဖြစ်သောဆေးတို့ကို၊ ထာဘီ၊ ရသည်၊ နအသ၊ မဖြစ်ပါမူကား၊ အဟောဝတ၊ ကောင်းထေစွ၊ ဣတိဧဝံ၊ ဤသို့၊ ဣစ္ဆာ၊ မကောင်းသောအလိုသည်၊ ဥပ္ပဇ္ဇေယျ၊ ဖြစ်ရာ၏၊ ဣတိ၊ ဤသို့၊ ဧဝံဋ္ဌာနံ၊ ထိုအကြောင်းသည်၊ ဝိဇ္ဇတိခေါပန၊ ရှိသည်သာလျှင်တည်း၊ အာဂုဿော၊ ငါ့ရှင်မောဂ္ဂလာန်၊ ယံယေနကာရဏေန၊ အကြင်သို့သောအကြောင်းဖြင့်၊ အညော၊ တပါးသော၊ ဘိက္ခု၊ ရဟန်းသည်၊ ပဏီတာနံ၊ ဖွန်မြတ်ကုန်သော၊ ဝိဇ္ဇာနပစ္စယဘေသဇ္ဇပရိက္ခာရာနံ၊ သူနာ၏အထောက်အပံ့အသက်၏အရံအတားဖြစ်သောဆေးတို့ကို၊ ထာဘီ၊ ရသည်၊ အသ၊ ဖြစ်ရာ၏၊ သောဘိက္ခု၊

အနက်ထာသုတ်၊

ထိုရဟန်းသည်၊ ပဏီတာနံ၊ ဖွန်မြတ်ကုန်သော၊ ဂိဇာနပစ္စယဘောသဇ္ဇ
 ပရိက္ခာရာနံ၊ သူနာ၏အထောက်အပံ့အသက်၏အရံအစားဖြစ်သောဆေး
 တို့ကို၊ ယာဘိ၊ ရသည်၊ နအဿ၊ မဖြစ်ရာ၊ အညော၊ ငါမှတပါးသော၊ ဝိက္ခ၊
 ရဟန်းသည်၊ ပဏီတာနံ၊ ဖွန်မြတ်ကုန်သော၊ ဂိဇာနပစ္စယဘောသဇ္ဇပရိက္ခာ
 ရာနံ၊ သူနာ၏အထောက်အပံ့အသက်၏ အရံအစားဖြစ်သောဆေးတို့ကို၊
 ယာဘိ၊ ရသည်၊ အဿ၊ ဖြစ်၏၊ အဟံ၊ ငါသည်၊ ပဏီတာနံ၊ ဖွန်မြတ်ကုန်သော
 ဂိဇာနပစ္စယဘောသဇ္ဇပရိက္ခာရာနံ၊ သူနာ၏အထောက်အပံ့အသက်၏အရံ
 အစားဖြစ်သောဆေးတို့ကို၊ ယာဘိ၊ ရသည်၊ နအဿ၊ မဖြစ်၊ ဣတိ၊ ဤသို့၊
 ဇေတံဌာနံ၊ ထိုအကြောင်းသည်၊ ဝိဇ္ဇတိခေါပန၊ ရှိသည်သာလျှင်တည်း၊ ဣတိ၊
 ဤသို့သောဝိက္ခ၊ ထိုရဟန်းသည်၊ ကုပိတော၊ အမျက်ထွက်သည်၊ အပ္ပတိ
 တော၊ နှလုံးမသာယာခြင်းသည်နှိပ်စက်အပ်သည်၊ ဟောတိ၊ ဖြစ်၏၊ အာဂ
 သော၊ ငါ့ရှင်မောဂ္ဂဏာနံ၊ ယောစေခေါကောပေါ၊ အကြင်သင်္ခါရက္ခန္ဓာဖြင့်
 ရေတွက်အပ်သောအမျက်ထွက်ခြင်းကောပသည်လည်းကောင်း၊ ယောစ
 အပ္ပပ္ပယော၊ အကြင် ဝေဒနာက္ခန္ဓာဖြင့် ရေတွက်အပ်သော အပ္ပပ္ပယသည်
 လည်းကောင်း၊ အတ္ထိ၊ ရှိ၏၊ ဇေတံဌာနံ၊ ထိုနှစ်ပါးရံသည်၊ အင်္ဂတံ၊ ကိလေ
 သာမည်၏၊ အာဂသော၊ ငါ့ရှင်မောဂ္ဂဏာနံ၊ ယဒိပုဏ္ဏိ၊ အင်္ဂတံ၊ အဓိဝစနံ၊
 အကြင်ကိလေသာဟူသောအမည်သည်၊ အတ္ထိ၊ ရှိ၏၊ ဇေတံ၊ ဤကိလေသာ
 ဟူသောအမည်သည်၊ ခေါ၊ စင်စစ်၊ ပါပကာနံ၊ ယုတ်မာကုန်သော၊ ဣန္ဒြာ
 ဝစရာနံ၊ ယုတ်မာသောအလို၏အစွမ်းဖြင့်ဖြစ်ကုန်သော၊ ဣမေသံအကုသ
 လာနံ၊ ဤအကုသိုလ်တရားတို့၏၊ အဓိဝစနံ၊ အမည်တည်း၊ အာဂသော၊
 ငါ့ရှင်မောဂ္ဂဏာနံ၊ ယဿကဿစိ၊ အမှတ်မရှိသော၊ ဝိက္ခ၊ နော၊ ရဟန်းအား၊
 ပါပကာ၊ ယုတ်မာကုန်သော၊ ဣန္ဒြာဝစာရာ၊ ယုတ်မာသောအလို၏အစွမ်း
 ဖြင့်ဖြစ်ကုန်သော၊ အပ္ပဟိနာ၊ မပယ်အပ်ကုန်သေးသော၊ ဣမေအကုသလာ၊
 ဤအကုသိုလ် တရားတို့ကို၊ ဒိဿန္တိစေဝ၊ မြင်လည်း မြင်အပ်ကုန်၏၊
 သုယုန္တိစ၊ ကြားလည်းကြားအပ်ကုန်၏၊ သောဝိက္ခ၊ ထိုရခြင်းကိုအလိုရှိ
 သောရဟန်းသည်၊ အာရညိကော၊ ဟောကျောင်း၌နေသည်၊ ပန္နသေနာ
 သနော၊ ရွာမှဝေးထွာသောထော၌နေသည်၊ ဝိဇ္ဇာပတိကော၊ ဝိဇ္ဇာပတိ
 ရတင်ဆောက်တည်သည်၊ သပဒါနစာရီ၊ အိမ်စဉ်အတိုင်းသွားလေ့ရှိသည်၊
 ပံသုကုလိကော၊ ပံသုကုရတင်ဆောက်တည်သည်၊ လူစစ်ဝရဓရော၊ ခေါင်း
 ပါးသောသင်္ကန်းကိုဝတ်သည်၊ ကံဉ္စာပိဟောတိ၊ အကယ်၍ကားဖြစ်၏ရှင်၊
 အထခေါ၊ ထိုသို့ဖြစ်သော်လည်း၊ နံဘိက္ခ၊ ထိုရခြင်းကိုအလိုရှိသောရဟန်း

ကို၊ သဖြဟ္မစာရီ၊ ဘိတင်းသုံးဘော်တို့သည်၊ နစေဝသက္ကဏေန္တိ၊ အရို
 အသေမပြုကုန်၊ နဂရုံကဏေန္တိ၊ အထေးအမြတ်မပြုကုန်၊ နမာနေန္တိ၊ မမြတ်
 နိုးကုန်၊ နပူဇေန္တိ၊ မပူဇော်ကုန်၊ ထံ၊ ထိုသို့မပူဇော်ခြင်းသည်၊ ကိဿဟေ
 တု၊ အဘယ်အကြောင်းကြောင့်နည်း၊ ဟိယသ္မာ၊ အကြင်ကြောင့်၊ အဿ
 အာယသ္မတော၊ ထိုအရှင်အား၊ ပါပကာ၊ ယုတ်မာကုန်သော၊ ဣန္ဒြာဝစရာ၊
 ယုတ်မာသော အလိုအစွမ်းဖြင့်ဖြစ်ကုန်သော၊ အပ္ပဟိနာ၊ မပယ်အပ်ကုန်
 သေးသော၊ တေအကုသလာ၊ ထိုအကုသိုလ်တရားတို့ကို၊ ဒိဿန္တိစေဝ၊
 မြင်လည်းမြင်အပ်ကုန်၏။ သုယျန္တိစ၊ ကြားလည်းကြားအပ်ကုန်၏။ အာဂ
 သော၊ ငါ့ရှင်မောဂ္ဂဏာန်၊ သေယျဏာဝိ၊ နှိုင်းယှဉ်စရာဥပမာမည်သည်ကား
 အာပဏာဝါ၊ အိမ်ဈေးမှလည်းကောင်း၊ ကမ္ဘာရကုလားဝါ၊ ပန်းဘဲလုပ်သော
 အိမ်မှလည်းကောင်း၊ အာဘကာ၊ ဆောင်အပ်သော၊ ကံသပါတိ၊ ကြေးခွက်
 သည်။ မရိသဒ္ဓါ၊ စင်ကြယ်သည်။ ပရိယောဒါတာ၊ အလွန်ဖြူစင်သည်။
 ဟောတိ၊ ဖြစ်၏။ တမေနံ၊ ထိုကြေးခွက်ကို၊ သာဒိကာ၊ ကြေးခွက်ရှင်တို့
 သည်။ အဟိကုဏပံဝါ အဟိကုဏပဿဝါ၊ မြွေကောင်ပုတ်ဖြင့် ထည်း
 ကောင်း၊ ကုက္ကုရကုဏပံဝါ ကုက္ကုရကုဏပဿဝါ၊ ခွေးကောင်ပုတ်ဖြင့်
 ထည်းကောင်း၊ မနုဿကုဏပံဝါ မနုဿကုဏပဿဝါ၊ လူကောင်ပုတ်
 ဖြင့်ထည်းကောင်း၊ ရစယိတွာ၊ ပူဇေတွာ၊ ပြည့်စေ၍၊ အညိဿာ၊ ထပါး
 သော၊ ကံသပါတိယာ၊ ကြေးခွက်ဖြင့်၊ ပဋိကုဇ္ဇိတွာ၊ ပိဒဟိတွာ၊ ဝိတ်၍၊
 အန္တရာပဏံ၊ အိမ်ဈေး၏အတွင်း၌၊ ပဋိပဇ္ဇေယျ၊ သွားကုန်ရာ၏။ တမေနံ၊
 ထိုကြေးခွက်ရှင်ကို၊ ဇနော၊ လူအပေါင်းသည်။ ဒိသ္မာ၊ မြင်၍၊ ဧဝံ၊ ဤသို့၊
 ဝဒေယျ၊ ဆိုရာ၏။ ကိံဝဒေယျ၊ အဘယ်သို့ ဆိုရာသနည်း၊ အန္တော၊
 အမောင်၊ ကိမေဝ၊ အဘယ်ကြောင့်လျှင်၊ ဣဒံ၊ ဤကြေးခွက်ကို၊ တယာ၊
 သင်သည်။ ဟရိယုတိ၊ ဆောင်အပ်သနည်း၊ ဧညဇညံဝိယ၊ အလွန်နှစ်
 သက်သက်သို့ဝံကား၊ ဣတိ၊ ဤသို့၊ ဝဒေယျ၊ ဆိုရာ၏။ တမေနံ၊ ထိုကြေး
 ခွက်ကို၊ ဥဋ္ဌဟိတွာ၊ ထ၍၊ အပါပူဇေတွာ၊ ပိဝရိတွာ၊ ဖွင့်၍၊ ဩထောကေယျ၊
 ကြည့်ရာ၏။ တဿ၊ ထိုကြည့်သောသူ၏။ ဒဿနေန၊ မြင်ခြင်းနှင့်၊ သဟ၊
 တကွ၊ အမနာပတာစ၊ မနှစ်သက်ဘွယ်၏အဖြစ်သည်ထည်း၊ သဏ္ဌဟေယျ၊
 ထည်ရာ၏။ ပဋိကုဇ္ဇိတာစ၊ စက်ဆုပ်အပ်သည်၏အဖြစ်သည်ထည်း၊ သဏ္ဌဟေယျ၊
 ထည်ရာ၏။ ဇေဂ္ဂန္တိတာစ၊ စက်ဆုပ်အပ်သည်၏အဖြစ်သည်ထည်း၊ သဏ္ဌ
 ဟေယျ၊ ထည်ရာ၏။ ဇိဗန္တိတာနံဝိ၊ အလွန်တော်မွတ်သောသူတို့၏ထည်း၊
 ဘောတ္တုကမ္ပထာ၊ စားခြင်းငှါအလိုရှိသည်၏အဖြစ်သည်၊ နအဿ၊ မဖြစ်ရာ

သုတ်တစ်ခု၊ မဝေမပွတ်သော သတ္တိအားကား၊ ပဂေဝ၊ အဘယ်ဆိုတွယ်
 ရာရှိအံ့နည်း၊ အာဝုသော၊ ငါ့ရှင်မောဂ္ဂဏန်း၊ ဝေမေဝံခေါ၊ ထိုအတူသာ
 ယျှင်၊ ယဿကဿစိ၊ အမှတ်မရှိသော၊ ဘိက္ခုနော၊ ရဟန်းအား၊ ပါပကာ၊
 ယုတ်မာကုန်သော၊ ဣစ္ဆာဝစာရာ၊ ယုတ်မာသောအလို၏ အစွမ်းဖြင့်ဖြစ်
 ကုန်သော၊ အပ္ပဟိနာ၊ မပယ်အပ်ကုန်သေးသော၊ ဣမေအကုသဿ၊ ဤအ
 ကုသိုလ်တရားတို့ကို၊ ဒိဿန္တိစေတ၊ မြင်လည်းမြင်အပ်ကုန်၏၊ သုယုန္တိစ၊
 ကြားလည်းကြားအပ်ကုန်၏၊ သောသိက္ခု၊ ထိုရဟန်းသည်၊ အာရညိကော၊
 တောကျောင်း၌နေသည်၊ ပန္တသေနာသနော၊ ရွာမှဝေးလှစွာသောတော၌နေ
 သည်၊ ပိဏ္ဍုပါဘိကော၊ ပိဏ္ဍုပါတ်ရတင်ဆောက်တည်သည်၊ သပဒါနစာရိ၊
 အိမ်စဉ်အတိုင်းသွားလေ့ရှိသည်၊ ပံသုကုလိကော၊ ပံသုကုရထင်ဆောင်
 တည်သည်၊ လူခဗီဝရေရော၊ ခေါင်းပါးသောသင်္ကန်းကိုဝတ်သည်၊ ကိဉ္ဇာပိ
 ဟောတိ၊ အကယ်၍ဖြစ်၏ရှင့်၊ အထခေါ၊ ထိုသို့ဖြစ်သော်လည်း၊ နံဘိက္ခု၊
 ထိုရဟန်းကို၊ သဗြဟ္မစာရိ၊ သီတင်းသုံးဘော်တို့သည်၊ နစေဝသက္ကရာဇ်
 အရိအသေပြုကုန်၊ နဂရုံကရောဇ်၊ အလေးအမြတ်မပြုကုန်၊ နမာနေဇ်၊
 မမြတ်နိုးကုန်၊ နပူဇေဇ်၊ မပူဇော်ကုန်၊ တံ၊ ထိုသို့မပူဇော်ခြင်းသည်၊ ကိဿ
 ဟေတု၊ အဘယ်အကြောင်းကြောင့်နည်း၊ ဟိယသ္မာ၊ အကြင်ကြောင့်၊
 အဿအာယသ္မတော၊ ထိုအရှင်အား၊ ပါပကာ၊ ယုတ်မာကုန်သော၊ ဣစ္ဆာ
 ဝစာရာ၊ ယုတ်မာသောအလို၏အစွမ်းဖြင့်ဖြစ်ကုန်သော၊ အပ္ပဟိနာ၊ မပယ်
 အပ်ကုန်သေးသော၊ တေအကုသဿ၊ ထိုအကုသိုလ်တရားတို့ကို၊ ဒိဿန္တိ
 ဣဓူ၊ မြင်လည်းမြင်အပ်ကုန်၏၊ သုယုန္တိစ၊ ကြားလည်းကြားအပ်ကုန်၏၊
 အာဝုသော၊ ငါ့ရှင်မောဂ္ဂဏန်း၊ ယဿကဿစိ၊ အမှတ်မရှိသော၊ ဘိက္ခုနော၊
 ရဟန်းအား၊ ပါပကာ၊ ယုတ်မာကုန်သော၊ ဣစ္ဆာဝစာရာ၊ ယုတ်မာသော
 အလို၏အစွမ်းဖြင့်ဖြစ်ကုန်သော၊ ပဟိနာ၊ ပယ်အပ်ကုန်ပြီးသော၊ ဣမေအကု
 သဿ၊ ဤအကုသိုလ်တရားတို့ကို၊ ဒိဿန္တိစေတ၊ မြင်လည်းမြင်အပ်ကုန်၏၊
 သုယုန္တိစ၊ ကြားလည်း ကြားအပ်ကုန်၏၊ သောသိက္ခု၊ ထိုရဟန်းသည်၊
 ပိဏ္ဍုပါဘိကော၊ ရွာမှဝေးလှစွာနေလေ့ရှိသည်၊ နေမန္တနိကော၊ နိမန္တနဘတ်
 ကိုခံယူသည်၊ ဂဟပတိစီဝရေရော၊ ဒါယကာတို့သည်လျှင်အပ်သောသင်္ကန်း
 ကိုဆောင်သည်၊ ကိဉ္ဇာပိဟောတိ၊ အကယ်၍ကားဖြစ်၏ရှင့်၊ အထခေါ၊
 ထိုသို့ဖြစ်သော်လည်း၊ နံဘိက္ခု၊ ထိုရဟန်းကို၊ သဗြဟ္မစာရိ၊ သီတင်းသုံး
 ဘော်တို့သည်၊ သက္ကရာဇ်၊ အရိအသေပြုကုန်၏၊ ဂရုံကရောဇ်၊ အလေး
 အမြတ်ပြုကုန်၏၊ မာနေဇ်၊ မြတ်နိုးကုန်၏၊ ပူဇေဇ်၊ ပူဇော်ကုန်၏၊ တံ၊ ထိုသို့

ပူဇော်ခြင်းသည်၊ ကိဿဟေတု၊ အဘယ်အကြောင်းကြောင့်နည်း၊ ဟိ
ယသ္မာ၊ အကြင်ကြောင့်၊ အဿအာယသ္မတော၊ ထိုအရှင်အား၊ ပါပကား၊
ယုတ်မာကုန်သော၊ ဣစ္ဆာဝစရာ၊ ယုတ်မာသောအလို၏အစွမ်းဖြင့်ဖြစ်ကုန်
သော၊ ဗဟိနာ၊ ဗဟိအပ်ကုန်သော၊ တေအကုသလာ၊ ထိုအကုသိုလ်တရား
တို့ကို၊ ဒိဿန္တိစေဝ၊ မြင်လည်းမြင်အပ်ကုန်၏၊ သုယုန္တိစ၊ ကြားလည်း
ကြားအပ်ကုန်၏၊ အာဂုဿော၊ ငါ့ရှင်မောဂ္ဂလာန်၊ သေယျထာဝီ၊ နှိုင်းဖျဉ်
စနာဥပမာမည်သည်ကား၊ အာပတာဝါ၊ အိမ်ဈေးမှလည်းကောင်း၊ ကမ္မာရ
ကုသဝါ၊ ပန်းတဲလုပ်သောအိမ်မှလည်းကောင်း၊ အာဘတာ၊ ဆောင်အပ်
သော၊ ကံသပါတိ၊ ကြေးခွက်သည်၊ ပရိသုဒ္ဓါ၊ စင်ကြယ်သည်၊ ပရိယောဒါ
တာ၊ အလွန်ဖြူစင်သည်၊ ဟောတိ၊ ဖြစ်၏၊ တမေနံ၊ ထိုကြေးခွက်ကို၊ သာမိ
ကာ၊ ကြေးခွက်ရှင်တို့သည်၊ ဝိစိနိတကာဠကံ၊ ရှေးကောက်၍ပယ်အပ်ပြီး
သောအညစ်အကြေး ကျောက်စရစ်ရှိသော၊ အနေကသုပံ၊ များစွာသော
ဝဲနောက်ဘင်းရှိသော၊ အနေကဗျဉ္ဇနံ၊ များစွာသော လက်သုတ်အမဲဟင်း
လျှာရှိသော၊ သာထိနံ၊ သလေးတို့၏၊ ဩဒနံ၊ ထမင်းကို၊ ရစယိတွာ၊ ပူရေတွာ၊
ပြည့်စေ၍၊ အညိဿာ၊ တပါးသော၊ ကံသပါတိယာ၊ ကြေးခွက်ဖြင့်၊ ပဋိ
ကုဇ္ဇိက္ခာ၊ ဝိဒဟိတွာ၊ ဝိတ်၍၊ အန္တရာမဏံ၊ အိမ်ဈေး၏အတွင်း၌၊ ပဋိပဇ္ဇေယျံ၊
သွားကုန်ရာ၏၊ တမေနံ၊ ထိုကြေးခွက်ရှင်ကို၊ ဇနော၊ လူအပေါင်းသည်၊
ဒိသ္မာ၊ မြင်၍၊ ဝေံ၊ ဤသို့၊ ဝဒေယျ၊ ဆိုရာ၏၊ ကိံ၊ ဝဒေယျ၊ အဘယ်သို့ဆိုရာ
သနည်း၊ အတ္ထော၊ အမောင်၊ ကိံမေဝ၊ အဘယ်ကြောင့်သာလျှင်၊ ဣဒံ၊ ဤကြေး
ခွက်ကို၊ တာယာ၊ သင်သည်၊ ဟရိယုတိ၊ ဆောင်အပ်သနည်း၊ ဇညဇညံဝိယ၊
အလွန်နှစ်သက်သကဲ့သို့ထကား၊ ဣတိ၊ ဤသို့၊ ဝဒေယျ၊ ဆိုရာ၏၊ တမေနံ၊
ထိုကြေးခွက်ကို၊ ဥဋ္ဌဟိတွာ၊ ထ၍၊ အပါပုရေတွာ၊ ဝိဝရိတွာ၊ ဖွင့်၍၊ ဩလော
ကေယျ၊ ကြည့်ရာ၏၊ တဿ၊ ထိုကြည့်သောသူ၏၊ ဒဿနေန၊ မြင်ခြင်းနှင့်၊
သဟ၊ တကွ၊ မနာပတာစ၊ နှစ်သက်ဘွယ်၏အဖြစ်သည်လည်း၊ သဗ္ဗဟေ
ယျ၊ တည်ရာ၏၊ အပ္ပဋိကုလတာစ၊ မဂ္ဂိရာသည်၏အဖြစ်သည်လည်း၊ သဗ္ဗ
ဟေယျ၊ တည်ရာ၏၊ အဇေဂုဗ္ဗိတာစ၊ မစက်ဆုပ်အပ်သည်၏အဖြစ်သည်
လည်း၊ သဗ္ဗဟေယျ၊ တည်ရာ၏၊ သုဟိတာနံဝိ၊ မတော်မမွတ်သောသူတို့
အားလည်း၊ ဘောတ္တု၊ ကမ္ပတာ၊ စားခြင်းငှါအလိုရှိသည်၏ အဖြစ်သည်၊
အဿ၊ ဖြစ်ရာ၏၊ ဇိဗန္တိတာနံ၊ အလွန်တော်မွတ်သောသူတို့အား၊ ပဂေဝ၊
အဘယ်ဆိုဘွယ်ရာရှိအံ့နည်း၊ အာဂုဿော၊ ငါ့ရှင်မောဂ္ဂလာန်၊ ဝေမေဝံခေါ၊
ထိုအတူသာလျှင်၊ ယဿကဿပိ၊ အမှတ်မရှိသော၊ ဘိက္ခုနော၊ ရဟန်းအား၊

ပါပကော၊ ယုတ်မာကုန်သော၊ ဣစ္ဆာဝစရာ၊ ယုတ်မာသော အလို၏ အစွမ်းဖြင့်
 ဖြစ်ကုန်သော၊ ပဟိနာ၊ ပယ်အပ်ကုန်သော၊ ဣမေအကုသလာ၊ ဤအကုသိုလ်
 တရားတို့ကို၊ ဒိဿန္တိ စေဝ၊ မြင်လည်းမြင်အပ်ကုန်၏။ သုယုန္တိ စ၊ ကြား
 လည်းကြားအပ်ကုန်၏။ သောဘိက္ခု၊ ထိုရဟန်းသည်၊ ဂါမန္တပိဟာရိ၊ ရှာနီး
 ကျောင်း၌နေလေ့ရှိသည်။ နေမန္တနိကော၊ နိမန္တနဘတ်ကိုခံယူသည်။ ဂဟ
 ပတိစိဝရဓရာ၊ ဒါယကာတို့လှူသော သင်္ကန်းကိုဆောင်သည်။ ကိဉ္ဇာပိ
 ဟောတိ၊ အကယ်၍ကား ဖြစ်၏ရှင့်၊ အထခေါ၊ ထိုသို့ ဖြစ်သော်လည်း။
 နံဘိက္ခု၊ ထိုရဟန်းကို။ သဗြဟ္မစာရိ၊ ဘိဝံသ်း သုံးတော်တို့သည်။ သက္က
 ရောန္တိ၊ အရိအသေ ပြုကုန်၏။ ဂရံကရောန္တိ၊ အလေးအမြတ်ပြုကုန်၏။
 မာနေန္တိ၊ မြတ်နိုးကုန်၏။ ပူဇေန္တိ၊ ပူဇော်ကုန်၏။ ထံ၊ ထိုသို့ပူဇော်ခြင်းသည်။
 ကိဿ ဟေတု၊ အဘယ် အကြောင်းကြောင့်နည်း။ ဟိယသ္မာ၊ အကြင်
 ကြောင့်၊ အဿအာယသ္မတော၊ ထိုအရှင်အား၊ ပါပကော၊ ယုတ်မာကုန်သော၊
 ဣစ္ဆာဝစရာ၊ ယုတ်မာသော အလို၏ အစွမ်းဖြင့် ဖြစ်ကုန်သော၊ ပဟိနာ၊
 ပယ်အပ်ကုန်သော၊ ဣမေအကုသလာ၊ ထိုအကုသိုလ်တရားတို့ကို၊ ဒိဿန္တိ
 စေဝ၊ မြင်လည်းမြင်အပ်ကုန်၏။ သုယုန္တိ စ၊ ကြားလည်းကြားအပ်ကုန်၏။
 ဝေါဤသ္မိ၊ ဝုတ္တု၊ ဆိုအပ်သည်ရှိသော်၊ အာယသ္မာမောဂမောဂ္ဂဏာနော၊
 အရှင်မဟာမောဂ္ဂသာန်သည်။ အာယသ္မန္တံသာရိပုတ္တံ၊ အရှင်သာရိပုတ္တရာ
 ကို၊ ဇေဝံစနံ၊ ဤစကားကို၊ အဝေါစ၊ ဆို၏။ ကိံအဝေါစ အဘယ်သို့ဆို
 သနည်း။ အာဂုသောသာရိပုတ္တံ၊ ငါ့ရှင်သာရိပုတ္တရာ၊ ငံမေတ္တံ၊ ငါ့အား ဥပမာ၊
 နှိုင်းယှဉ်ခြင်း ဥပမာသည်။ ပဒိုဘာတိ၊ ထင်၏။ ဣတိ၊ ဤသို့။ အဝေါစ၊ ဆို၏။
 အာဂုသောမောဂ္ဂဏာနံ၊ ငါ့ရှင်မောဂ္ဂသာန်၊ တံတုယံ၊ သင်အား၊ ပဒိုဘာတု
 ဥပဋ္ဌာသု၊ ထင်လျှင်ဆိုသော။ ဣတိ၊ ဤသို့။ အာဟာ၊ ဆို၏။ အာဂုသော၊ ငါ့ရှင်
 သာရိပုတ္တရာ၊ အဟံ၊ ငါသည်။ ဧကံ၊ တပါးသော။ သမယံ၊ အခါ၌၊ ဂိရိဗ္ဗဇေ၊
 နွားခြံကဲ့သို့ ထောင်ရံရှိသော၊ ရာဇဂဟေ၊ ရာဇဂြိုဟ်ပြည်၌၊ ဝိဟာရာမိနေ၏။
 အာဂုသော၊ ငါ့ရှင်သာရိပုတ္တရာ၊ အထခေါ၊ ထိုအခါ၌၊ အဟံ၊ ငါသည်။ ပုဗ္ဗန္တ
 သမယံ၊ နံနက်အခါ၌၊ နိဝါသေတ္တာ၊ သင်းပိုင်ကိုပြင်ဝတ်၍၊ ပတ္တစိပရံ၊
 သပိတ်သင်္ကန်းကို၊ အာဒါယ၊ ယူ၍၊ ရာဇဂဟေ၊ ရာဇဂြိုဟ်ပြည်သို့၊ ဝိဇ္ဇာယ၊
 ဆွမ်းအထိုးငြါ၊ ပါဝိသိံ၊ ဝင်ပြီ။ တေနုခေါပနသမယေန၊ ထိုအခါ၌၊ ယာနကာရ
 ပုတ္တော၊ ရထားဝှံး၏ သားဖြစ်သော၊ သဒိတိ၊ သဒိတိမည်သော သူသည်။
 ရထဿ၊ ရထား၏။ နေမိံ၊ အကွပ်ကို၊ တစ္ဆေတိ၊ ရှေ့၏။ တမေနံ၊ ထိုသဒိတိ
 မည်သော သူ၏ အထံသို့၊ ပဏ္ဍု၊ ပုတ္တော၊ ပဏ္ဍု၊ မည်သော သူ၏ သားဖြစ်သော။

ပုရာဏယာနကာရပုတ္တော၊ ရှေး၌ဖြစ်သော ရထကာရအမျိုး၏ သားဖြစ်
 သော၊ အာဇီဝကော၊ အဝတ်မဝတ်သော အာဇီဝကသည်။ ပစ္စုပဋ္ဌိတော၊
 ကပ်၍ဘည်သည်၊ ဟောတိ၊ ဖြစ်၏။ အာဝုသော၊ ငါ့ရှင်သာရိပုတ္တရာ၊ အထ
 ခေါ်၊ ထိုအခါ၌၊ ပစ္စုပုတ္တဿ၊ ပစ္စုမည်သောသူ၏သားဖြစ်သော၊ ပုရာ
 ဏယာန ကာရပုတ္တဿ၊ ရထကာရ အမျိုး၏ သားဖြစ်သော၊ အာဇီဝ
 ကဿ၊ အဝတ်မဝတ်သော အာဇီဝကအား၊ ဧဝံ၊ ဤသို့၊ စေတသော၊ စိတ်
 ၏၊ ပရိဝိဘက္ခော၊ အကြံသည်၊ ဥဒပါဒိ၊ ထင်ရှားဖြစ်၏။ ကိံဥဒပါဒိ၊ အ
 ဘယ်သို့ထင်ရှား ဖြစ်သနည်း၊ ယာနကာရပုတ္တော၊ ရထားထိန်း၏ သား
 ဖြစ်သော၊ အယံသမိတိ၊ ဤသမိတိသည်၊ ဣမိဿာနေမိယာ၊ ဤအကွပ်၏၊
 ဣမဉ္ဇဝင်္ဂံ။ ဤလရေး ကောက်ကဲ့သို့ ကောက်သော အရပ်ကို လည်း
 ကောင်း၊ ဣမဉ္ဇဇိမှံ၊ ဤနွားကျင်ရေးကဲ့သို့ ကောက်သော အရပ်ကိုလည်း
 ကောင်း၊ ဣမဉ္ဇဒေါသံ၊ ဤအကာအဖုစသည်ရှိသော အရပ်ကိုလည်းကောင်း၊
 တစ္ဆေယျ၊ ရှေ့ပါမူကား၊ အဟောဝတ၊ ကောင်းလေစွ၊ ဧဝံ၊ ဤသို့ရှေ့သည်ရှိ
 သော၊ အယံနေမိ၊ ဤအကွပ်သည်၊ အပဂတဝင်္ဂာ၊ ကင်းသော လရေး
 ကောက်ကဲ့သို့ ကောက်ခြင်းရှိသည်။ အပဂတဇိမှာ၊ ကင်းသောနွားကျင်
 ဖယ်ရေးကဲ့သို့ ကောက်ခြင်းရှိသည်။ အပဂတဒေါသာ၊ ကင်းသောအကာ
 အဖုစသည်ရှိသည်။ သုဒ္ဓါ၊ ကဲ့ရဲ့အံ့သော အပြစ်မှစင်ကြယ်သည်။ သာရေး၊
 အနှစ်၌၊ ပတိဋ္ဌိဘာ၊ တည်သည်။ အဿ၊ ဖြစ်ရာ၏။ ဣဘိပရိဝိဘက္ခော၊
 ဤသို့သော အကြံသည်။ ဥဒပါဒိ၊ ထင်ရှားဖြစ်၏။ အာဝုသော၊ ငါ့ရှင်သာ
 ရိပုတ္တရာ၊ ယထာယထာ ယသ္မိံယသ္မိံကာလေ၊ အကြင် အကြင်အခါ၌၊
 ပစ္စုပုတ္တဿ၊ ပစ္စုမည်သောသူ၏ သားဖြစ်သော၊ ပုရာဏယာနကာရ
 ပုတ္တဿ၊ ရှေး၌ဖြစ်သော ရထကာရအမျိုး၏သားဖြစ်သော၊ အာဇီဝကဿ၊
 အဝတ်မဝတ်သော အာဇီဝကအား၊ ဧဝံ၊ ဤသို့၊ စေတသော၊ စိတ်၏၊ ပရိ
 ဝိဘက္ခော၊ အကြံသည်။ ဟောတိ၊ ဖြစ်၏။ ကိံဟောတိ၊ အဘယ်သို့ဖြစ်
 သနည်း၊ ကထာ၊ ကထာတသ္မိံတသ္မိံကာလေ၊ ထိုထိုကြံသော အခါ၌၊ ယာန
 ကာရပုတ္တော၊ ရထားထိန်း၏ သားဖြစ်သော၊ သမိတိ၊ သမိတိမည်သောသူ
 သည်။ တဿာနေမိယာ၊ ထိုအကွပ်၏၊ တဉ္ဇဝင်္ဂံ၊ ထိုလရေးကောက်ကို
 လည်းကောင်း၊ တဉ္ဇဇိမှံ၊ ထိုနွားကျင်ရေးကောက်ကို လည်းကောင်း၊ တဉ္ဇ
 ဒေါသံ၊ ထိုအဖုအကာစသည်ကိုလည်းကောင်း၊ တစ္ဆေတိ၊ ရှေ့၏။ အာဝုသော၊
 ငါ့ရှင်သာရိပုတ္တရာ၊ အထခေါ်၊ ထိုအခါ၌၊ ပစ္စုပုတ္တော၊ ပစ္စုမည်သောသူ
 ၏သားဖြစ်သော၊ ပုရာဏယာနကာရပုတ္တော၊ ရှေး၌ရထကာရ အမျိုး၏သား

ဖြစ်သော၊ အာဇီဝကော၊ အဝတ်မဝတ်သော အာဇီဝကသည်။ အတ္တမနော၊
 ဝမ်းမြောက်သောစိတ်ရှိသည်ဖြစ်၍၊ အတ္တမနဝါစံ၊ ဝမ်းမြောက်သောစကား
 ကို၊ နိစ္ဆာရေထိ၊ မြွက်ဆို၏၊ ကိ နိစ္ဆာရေထိ၊ အဘယ်သို့မြွက်ဆိုသနည်း၊ ဟ
 ခယာ၊ မိမိစိတ်ဖြင့်၊ ဟဒယံ၊ သူတပါး၏စိတ်ကို၊ အညာယ၊ သိ၍၊ တစ္ဆိတ်
 မညော၊ ရှေ့သကဲ့သို့၊ တစ္ဆိတ်၊ ရှေ့၏၊ ဣတိ၊ ဤသို့၊ နိစ္ဆာရေထိ၊ မြွက်ဆို၏၊
 အာဝုသော၊ ငါ့ရှင်သာရိပုတ္တရာ၊ ဝေမေဝ၊ ထိုအတူသာလျှင်၊ ယေတေပုဂ္ဂ
 လာ၊ အကြင်ပုဂ္ဂိုလ်တို့သည်၊ အသဒ္ဓါ၊ ယုံကြည်ခြင်းကင်းကုန်သည်ဖြစ်၍၊
 ဇိဝိကတ္တာ၊ အသက်မွေးခြင်းအကျိုးရှိကုန်သည်ဖြစ်၍၊ အဂါရသ္မာ၊ အိမ်ရာ
 ထောင်သောလူ၏ဘောင်မှ၊ နိက္ခမိတွာ၊ ထွက်ကုန်၍၊ အနဂါရိယံ၊ အိမ်ရာ
 မထောင်သော ရဟန်း၏ဘောင်၌၊ ပဗ္ဗဇိတာ၊ ရဟန်းပြုကုန်၏၊ သဒ္ဓါ၊ ယုံ
 ကြည်ခြင်းရှိကုန်သည်ဖြစ်၍၊ နပဗ္ဗဇိတာ၊ ရဟန်းမပြုကုန်၊ သဗ္ဗာစဉ်းလဲကုန်
 ၏၊ မာယာဝိနော၊ ထုည့်ပတ်ခြင်းနှင့် ယှဉ်ကုန်၏၊ ကေဓုဘိနော၊ စဉ်းလဲ
 သောအတို့ရှိကုန်၏၊ ဥဒ္ဓဘာ၊ မတည်ကြည်သောစိတ်ရှိကုန်၏၊ ဥဒ္ဓဇ္ဇာ၊ မာန်
 တကြွ၊ ကြားတက်ကုန်၏၊ စပယာ၊ သူဝိတ်သက်နိုးကို တန်ဆာဆင်ခြင်း
 အစရှိသော လျှင်ပေါ်ခြင်းနှင့် ယှဉ်ကုန်၏၊ ရခရာ၊ ကြမ်းတမ်းသော နှုတ်
 ထွက်စကားရှိကုန်၏၊ ဝိကိဏ္ဍဝါစာ၊ ဖရိုဖရဲကြသော စကားကိုဆိုလေ့ရှိ
 ကုန်၏၊ ဣန္ဒြိယေသု၊ စက္ခုစသော ဣန္ဒြိယတို့၌၊ အဂုတ္တန္တိရာ၊ မစောင့်ရှောက်
 သောကမ္မစွါရရှိကုန်၏၊ ဘောဇနေ၊ ဆွမ်းစသောပစ္စည်းလေးပါး၌၊ အမတ္တည
 နော၊ အတိုင်းအရှည်ကိုမထိကုန်၊ ဇာဂရိယံ၊ နိုးကြားခြင်းကို၊ အနုယုတ္တာ၊
 လုံ့လအားထုတ်ခြင်းမရှိကုန်၊ သာမညော၊ ရဟန်းတရား၌၊ အနပေက္ခဝန္တော၊
 ငဲ့ကွက်ခြင်းမရှိကုန်၊ သိက္ခာယ၊ ပိက္ခာပဒေသု၊ သိက္ခာပုန်တို့၌၊ တိဗ္ဗဂါရဝါ၊
 များသော ရှိသေခြင်း ရှိကုန်သည်၊ နဟောန္တိ၊ မဖြစ်ကုန်၊ ဗာဟုလိကာ၊
 ပစ္စည်းလေးပါးပေါများခြင်းငှါကျင့်ကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ သာထ
 လိကာ၊ ဝေပုဂ္ဂသော သိသရှိကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ ဩက္ကမနေ၊
 အောက်အတို့သို့သက်ဝင်ကြောင်းဖြစ်သော နိဝရဏတရားငါးပါး၌၊ ပုဗ္ဗင်္ဂ
 မာ၊ ရှေ့သွားပြု၍ကျင့်ကုန်သည်၊ ပဝိဝေကော၊ ဥပမိဝေကဟူသော နိဗ္ဗာန်၌၊
 နိက္ခိတ္တရော၊ ချအပ်သောဝန်ရှိကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ ကုယိတာ၊
 ပျင်းရိသောသဘောရှိကုန်၏၊ တိနဝီရိယာ၊ ဝေပုဂ္ဂသော လုံ့လရှိကုန်၏၊ ရဗ္ဗ
 သတိ၊ လွတ်သော သတိရှိကုန်၏၊ အသမ္ပဇာနော၊ ပညာအဆင်အခြင်မရှိ
 ကုန်၊ အသမာဟိတာ၊ မတည်ကြည်သော နှလုံးရှိကုန်၏၊ ဝိဟန္တိ၊ ဝိဟန္တိ
 ထုန်ထုပ်သောစိတ်ရှိကုန်၏၊ ရုပ္ပညာ၊ ပညာနည်းကုန်၏၊ ဇေဋ္ဌဂါ၊ အရိအရည်

ယိုသောခံတွင်းရှိ ကုန်၏။ အာဟာသ္မာသာရိ ပုတ္တော၊ အရှင် သာရိပုတ္တရာ သည်၊ တေသံပုဂ္ဂလာနံ၊ ထိုဆိုခဲ့ပြီးသော ယုတ်မာသော ရဟန်းတို့၏။ ဟဒယာ မိမိစိတ်ဖြင့်၊ ဟဒယံ၊ သူတပါး၏စိတ်ကို၊ အညာယ၊ သိ၍၊ ဣမိနာမံဓမ္မပရိယာယေန၊ ဤဓမ္မဒေသနာဟူသော တစည်းဝဲခွပ်ဖြင့်၊ တစ္ဆတိမညော၊ ရှေ့ပေယောင် တကား၊ ြလေတေကုလ ပုတ္တာပန၊ အကြင် အမျိုးကောင်း သားတို့သည် ကား၊ သဒ္ဓါ၊ ရတနာသုံးပါး၌ ယုံကြည်ကုန်သည်ဖြစ်၍၊ အဂါရသ္မာ၊ အိမ်ရာ ထောင်သော လူ၏ ဘောင်မှ၊ နိက္ခမိတွာ၊ ထွက်ကုန်၍၊ အနဂါရိယံ၊ အိမ်ရာ မထောင်သော ရဟန်း၏ ဘောင်၌၊ ပဗ္ဗဇိတာ၊ ရဟန်းပြုကုန်၏။ အသဠာ၊ မစဉ်းလဲကုန်၊ အမာယာပိနော၊ ထည့်ပတ်ခြင်းနှင့် မယဉ်ကုန်၊ အကေဇု ဘိနော၊ မဟုတ်မမှန်သော ကျေးဇူးကို မပြတတ်ကုန်၊ အနုဗ္ဗတာ၊ မပျံလွင့် ကုန်၊ အနုဗ္ဗာ၊ မာန်တကြားကြားမတက်ကုန်၊ အစပယာ၊ သပိတ်သက်နိုးကို တန်သာ ဆင်ခြင်း အစရှိသော ယျှစ်ပေါ်ခြင်းနှင့် မယဉ်ကုန်၊ အရုခရာ၊ သိပ်မွှေးနူးညံ့သော စကားရှိကုန်၏။ အပိကိတ္တဝါစာ၊ စောင့်စည်းသော နှုတ် ရှိကုန်၏။ ဣန္ဒြိယေသု၊ စက္ခုစသော ဣန္ဒြိယတို့၌၊ ဂုတ္တဒ္ဓါရာ၊ စောင့်ရှောက် သော ကမ္မဒ္ဓါရရှိကုန်၏။ ဘောဇနေ၊ ဆွမ်းစသော ပစ္စည်းလေးပါး၌၊ မတ္တည နော၊ အတိုင်း အရှည်ကို သိကုန်၏။ ဇာဂရိယံ၊ နိုးကြားခြင်း၌၊ အနုယုတ္တော၊ လုံ့လအား ထုတ်ခြင်းရှိကုန်၏။ သာမညော၊ ရဟန်းတရား၌၊ အပေက္ခဝဇ္ဇော၊ ဝဲကွက်ခြင်းရှိကုန်၏။ သိက္ခာယသိက္ခာပဒေသု၊ သိက္ခာပုဒ်တို့၌၊ တိဗ္ဗဂါရဝါ၊ များသော ရိုသေခြင်းရှိကုန်သည်။ ဟောန္တိ၊ မဖြစ်ကုန်၏။ ဗာဟုလိကာ၊ ပစ္စည်း ထေးပါးပေါများခြင်းငှါ ကျင့်ကုန်သည်။ နဟောန္တိ၊ မဖြစ်ကုန်၊ သာထလိကာ၊ ထောင့်သော သီလရှိကုန်သည်။ နဟောန္တိ၊ မဖြစ်ကုန်၊ ဩက္ကမနေ၊ အောက် အတို့ သို့ သက်ဝင်ကြောင်း ဖြစ်သော နိဝရဏတရား ငါးပါး၌၊ နိက္ခိတ္တရရာ၊ ချအပ်သော ဝန်ရှိကုန်သည်။ ပပိဝေကော၊ ဥပမိပိဝေကဟူသော နိဗ္ဗာန်၌၊ ပုဗ္ဗင်္ဂ မာ၊ ရှေ့သွားပြု၍ ကျင့်ကုန်သည်။ ဟောန္တိ၊ မဖြစ်ကုန်၏။ အာရဗ္ဗပိရိယာ၊ အား ထုတ်အပ်သော ဝိရိယရှိကုန်၏။ ပဟိတတ္တာ၊ နိဗ္ဗာန်သို့ စေ့ထွတ်သော စိတ် ရှိကုန်၏။ ဩပဋ္ဌိတသာတိ၊ ထင်သော သတိရှိကုန်၏။ သမ္ပဇာနာ၊ ပညာအဆင် အခြင်ရှိကုန်၏။ သမာဟိတာ၊ တည်ကြည်သော နှလုံးရှိကုန်၏။ ဧကဂ္ဂပိတ္တာ၊ ကမ္မဋ္ဌာန်းဟူသော တရသော အာရုံရှိသော စိတ်နှင့် ယဉ်ကုန်၏။ ပညဝဇ္ဇော၊ ဝိပဿနာပညာရှိကုန်၏။ အနေဇ္ဇမုဂါ၊ အရိအရည်မယိုသော ခံတွင်းရှိကုန်၏။ တေကုသပုတ္တော၊ ထိုအမျိုးသား တို့သည်။ အာဟာသ္မတော သာရိပုတ္တဿ။ အရှင် သာရိပုတ္တရာ၏။ ဣမံဓမ္မပရိယာယံ၊ ဤဓမ္မဒေသနာကို၊ သုတွာ၊ ကြား

နာကုန်၍၊ ဝိဝါဒိ မညော၊ အမြိုက်အရသာကိုသောက်ကုန်သကဲ့သို့ ထကား၊
 ထသန္တိ မညော၊ သုဒ္ဓါထုတ်ကို စားကုန်သကဲ့သို့ ထကား၊ (ဘော၊ အချင်းတို့၊
 အာယသ္မာ၊ အရှင်သာရိပုတ္တရာသည်၊ ဝစသာဝေဝ၊ နှုတ်ဖြင့်ထည်းကောင်း၊
 မနုဿာစ၊ နှလုံးဖြင့် ထည်းကောင်း၊ သုဗြဟ္မစာရိ၊ သီတင်းသုံးဘော်တို့ကို၊
 အကုသလော၊ အကုသိုလ်တရား အပေါင်းမှ၊ ဝုဠာပေတွာ၊ ထစေ၍၊ ကုသ
 လေ၊ ကုသိုလ်တရားအပေါင်း၌၊ ယံပတိဋ္ဌပေတိ၊ အကြင်တည်စေ၏၊ ဣတိ
 တေံ၊ ဤကုသိုလ်၌ တည်စေခြင်းသည်၊ သာဓုဝတ၊ ကောင်းသည်သာ
 တည်း၊ အာဝုဿော၊ ငါ့ရှင်သာရိပုတ္တရာ၊ သေယျထာဝိ၊ နှိုင်းယှဉ်စရာဥပ
 မာမည်သည်ကား၊ ဒဟဇော၊ ငယ်သေးသော၊ ယုဝါ၊ ပဌမအရွယ်၌တည်
 သော၊ မဏ္ဍနုဇာတိကော၊ တန်ဆာဆင်လှေသဘောရှိသော၊ သိသိနာတော၊
 ဥက္ခောင်းနှင့်တကွဇေချိုးပြီးသော၊ ဣတ္ထိဝါ၊ မိန်းမသည်ထည်းကောင်း၊ ပုရိ
 သောဝါ၊ ယောက်ျားသည် ထည်းကောင်း၊ ဥပ္ပလမာလံဝါ၊ ကြာညိုပန်းကို
 ထည်းကောင်း၊ ပဿိကမာလံဝါ၊ မိုးစွေပန်းကိုထည်းကောင်း၊ အတိရုတ္တဇာ
 မာလံဝါ၊ စွယ်ပန်းကိုထည်းကောင်း၊ လဘိတွာ၊ ရ၍၊ ဥဿောဟိ၊ နှစ်ဖက်
 ကုန်သော၊ ဟတ္ထေဟိ၊ ထက်တို့ဖြင့်၊ ပဒိုဂ္ဂဟေတွာ၊ ခံထတ်၍၊ ဥတ္တမဏီ၊
 မြတ်သော အင်္ဂါဟု ဆိုအပ်သော၊ သိရဗ္ဗိံ၊ ဦးခေါင်း၌၊ ပတိဋ္ဌပေယျ
 သေယျထာဝိ၊ တည်စေရာသကဲ့သို့၊ အာဝုဿော၊ ငါ့ရှင်သာရိပုတ္တရာ၊ ဧဝ
 မေံ၊ ထိုအတူသာလျှင်၊ ယေတေကုလပုတ္တော၊ အကြင်အမျိုးကောင်းသား
 တို့သည်၊ သဒ္ဓါ၊ ရတနာသုံးပါး၌ ယုံကြည်ကုန်သည်ဖြစ်၍၊ အဂါရသ္မာ၊ အိမ်
 ရာထောင်သောလူ၏ဘောင်မှ၊ နိက္ခမိတွာ၊ ထွက်ကုန်၍၊ အနဂါရိယံ၊ အိမ်
 ရာမထောင် သောရဟန်း၏ဘောင်၌၊ ပဗ္ဗဇိတာ၊ ရဟန်းပြုကုန်၏၊ အသဠာ၊
 မစဉ်းလဲကုန်၊ အမာယာဝိနော၊ ထွတ်ပတ်ခြင်းနှင့်မယှဉ်ကုန်၊ အကေဓုဘိ
 နော၊ မဟုတ်မမှန်သောကျေးဇူးကိုမပြတတ်ကုန်၊ အနုဒ္ဓတာ၊ မမျှလွင့်ကုန်
 အနုန္ဒဇ္ဇာ၊ မနံတကြားကြားမရှိကုန်၊ အစပဿာ၊ သဝိတ်သင်္ကန်းကိုတန်ဆာ
 ဆင်ခြင်းအစရှိသောလျှပ်ပေါ်ခြင်းနှင့်မယှဉ်ကုန်၊ အမုခရာ၊ သိပ်မရွေးညှိ
 သောစကားရှိကုန်၏၊ အဝိကိဏ္ဍပါစာ၊ စောင့်စည်းသောနှုတ်ရှိကုန်၏၊ ဣန္ဒြိ
 ယေသု၊ စက္ခုစသောအမြင်တို့၌၊ ဂုတ္တနွါရာ၊ စောင့်ရှောက်သောကမ္မစွါရရှိ
 ကုန်၏၊ ဘောဇနေ၊ ဆွမ်းစသောပစ္စည်း လေးပါး၌၊ မတ္တညနော၊ အတိုင်း
 အရှည်ကိုသိကုန်၏၊ ဇာဂဂိယံ၊ နိုးကြားခြင်း၌၊ အနုယုတ္တာ၊ လုံ့လအားထုတ်
 ခြင်းရှိကုန်၏၊ သာမညော၊ ရဟန်းတရား၌၊ အပေက္ခဝန္တော၊ ငဲ့ကွက်ခြင်းရှိ
 ကုန်၏၊ သိက္ခာယုပိက္ခာပဒေသု၊ သိက္ခာပုန်တို့၌၊ တိဗ္ဗဂါရဝါ၊ များသောရို

သေခြင်းရှိကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဗဟုလိကာ၊ ပစ္စည်းကေးပါးပေါ
 များခြင်းငှါ ကျင့်ကုန်သည်။ နဟောန္တိ၊ မဖြစ်ကုန်၊ သာထလိကာ၊ လျော့
 သောဘိသရှိကုန်သည်။ နဟောန္တိ၊ မဖြစ်ကုန်၊ ဩက္ကမနေ၊ အောက်အဘို့သို့
 သက်ဝင် ကြောင်းဖြစ်သော နိဝရဏတရားငါးပါး၌။ နိက္ခိတ္တုရရာ၊ ချအပ်
 သောဝန်ရှိကုန်သည်။ ပဝိဝေကေ၊ ဥပမိဝိဝေကဟူသော နိဗ္ဗာန်၌။ ပုဗ္ဗင်္ဂမာ၊ ရှေ့
 သွားပြု၍ကျင့်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ အာရေဒ္ဓဝိရိယာ၊ အားထုတ်
 အပ်သောလုံ့ ထင်ရိယရှိကုန်၏။ ပဟိတတ္တာ၊ နိဗ္ဗာန်သို့စေလွှတ်သောစိတ်ရှိ
 ကုန်၏။ ဝိပဿနာ၊ ထင်သောသတိရှိကုန်၏။ သမ္ပဇာနာ၊ ပညာအဆင်
 အခြင်ရှိကုန်၏။ သမာဟိတာ၊ တည်ကြည်သောနှလုံးရှိကုန်၏။ ဧကဂ္ဂစိတ္တာ၊
 ကမ္မဋ္ဌာန်းဟူသောထရသောအာရုံရှိသောစိတ်နှင့်ယှဉ်ကုန်၏။ ပဉ္စဝေက္ခော၊
 ဝိပဿနာပညာရှိကုန်၏။ အနေဇ္ဇမူဂါ၊ အရိရည်အမယိုသောခံတွင်းရှိကုန်၏။
 ထေကုဏပုတ္တာ၊ ထိုအမျိုးသား တို့သည်။ အာယသ္မတောသာရိပုတ္တဿ၊
 အရှင်သာရိပုတ္တရာ၏။ ဣမံဓမ္မပရိယာယံ၊ ဤဓမ္မဒေသနာကို၊ သုတ္တာ၊ ကြားနာ
 ကုန်၍။ ဝိဝန္တိမညေ၊ အမြိုက်အရသာကို၊ သာကံကုန်သကဲ့သို့တကား။
 စာသန္တိမညေ၊ သုဒ္ဓါတုတ်ကိုစားကုန်သကဲ့သို့တကား။ ဧဝာ၊ အချင်းတို့။
 အာယသ္မ၊ အရှင်သာရိပုတ္တရာသည်။ ဝစသာစေဝ၊ နှုတ်ဖြင့်လည်းကောင်း၊
 မနုဿစ၊ နှလုံးဖြင့်လည်းကောင်း။ သံ၊ ဗြဟ္မစာရီ၊ သီတင်းသို ဝေင်တို့ကို၊ အ
 ကုသယာ၊ အကုသိုလ်တရားအပေါင်းမှ၊ ဝုဋ္ဌာပေတော၊ ထစေ၍ ကုသလေ။
 ကုသိုလ်တရားအပေါင်း၌၊ ယံပတိဋ္ဌပေတိ၊ အကြင်တည်စေ၏။ ဣတိဇေဝံ၊
 ဤကုသိုလ် တရား၌ တည်စေခြင်းသည်။ သာရဝထ၊ ကောင်းသည်သာ
 ထည်း။ ဣတိဟ၊ ဤသို့လျှင်။ တောဥဘောမဟာနာဂါ၊ ထိုရဟန္တကြီး နှစ်ဦး
 တို့သည်။ အညမညဿ၊ တပါးသည်တပါး၏။ သုဘာသိတံ၊ ကောင်းစွာ
 ဟောအပ်သောစကားကို၊ သမနုမေဒိံသု၊ အညီအညွတ်ဝမ်းမြောက်ကုန်
 ၏။ ဣတိ၊ ဤသို့။ အဝေါစ၊ ဆို၏။ ဣတိ၊ ဤသို့။ သုထံ၊ ကြားအပ်ပါ၏။
 ပဉ္စမံ၊ ငါးခုမြောက်သော၊ အနဂီဏသုတ္တံနံ၊ အနဂီဏသုတ်သည်။ နိဋ္ဌိ
 တံ၊ ပြီးခြင်းသို့ရောက်ပြီ။ ၂။

အာကင်္ဂေ ယုသုတ်၊

ဘန္တေ၊ အရှင်ဘုရားကဿပ၊ ဣဒံသုတ္တံ။ ဤအာကင်္ဂေယုသုတ်ကို၊
 မေမယာ၊ အကျွန်ုပ်အာနန္ဒာသည်။ ဘဂဝတော၊ မြတ်စွာဘုရား၏။ သဗ္ဗခါ၊

မျက်မှောက် ဂတင်မှ၊ ဧဝံ၊ ဤသို့၊ သုတံ၊ ကြားအပ်ပါ၏။ ကိံသုတံ၊ အ
 ဘယ်သို့ကြားအပ်ပါသနည်း၊ ဧကံ၊ ထပါးသော၊ သမယံ၊ အခါ၌၊ ဘဂဝါ၊
 မြတ်စွာထူးသည်။ သာဝဏ္ဏိယံ၊ သာဝဏ္ဏိပြည်၌၊ အနာထဝိဏ္ဏိကဿ၊
 အနာထဝိဏ္ဏိသုဋ္ဌေး၏၊ အာရမေ၊ နှလုံးမွေ့လျော်ပျော်ဘွယ် ရာဖြစ်သော၊
 ဇေတဝနေ၊ ဇေတဝန်ကျောင်းထော်၌၊ ဝိဟရတိ၊ နေထောင်မှု၏၊ တဩခေါ၊
 ထိုသို့နေထောင်မှုသောအခါ၌၊ ဘဂဝါ၊ မြတ်စွာထူးသည်။ တိက္ခမံ၊ ရဟန်း
 တို့ကို၊ ဘိက္ခုဝေတိ၊ ရဟန်းတို့ဟူ၍၊ အာမဇန္တယိ၊ မိန့်ထော်မှု၏၊ ဧဝေ၊ အရှင်
 သူများအား၊ ဘဒ္ဒံ၊ ကောင်းခြင်းသည်၊ ဟောတု၊ ဖြစ်စေသည်။ ဣတိ၊ ဤသို့၊
 ဧတဘိက္ခမံ၊ ထိုရဟန်းတို့သည်၊ ဘဂဝတော၊ မြတ်စွာထူးအား၊ ပဋ္ဌသော
 သံ၊ ဝန်ခံကုန်၏။ ဘဂဝါ၊ မြတ်စွာထူးသည်။ ဧဝံဝစနံ၊ ဤစကားတို့
 အပေါ်၊ မိန့်ထော်မှု၏၊ ကိံအပေါ်၊ အဘယ်သို့မိန့်ထော်မှုသနည်း၊ ဘိက္ခု
 ဝေ၊ ရဟန်းတို့၊ သမ္ပန္နသိဿ၊ သိသနှင့်ပြည့်စုံ ကုန်သည်ဖြစ်၍၊ ဝိဟရထ၊
 နေကြကုန်လော့၊ သမ္ပန္နပါတိမောက္ခာ၊ ပါတိမောက္ခသိထနှင့်ပြည့်စုံကုန်သည်
 ဖြစ်၍၊ ဝိဟရထ၊ နေကြကုန်လော့၊ ပါတိမောက္ခ သံဝရသံဝတော၊ ပါတိ
 မောက္ခသံဝရသိသ၌ စောင့်ရှောက်ကုန်သည်ဖြစ်၍၊ ဝိဟရထ၊ နေကြကုန်
 လော့၊ အာစာရဂေါစရသမ္ပန္နာ၊ အကျင့်ဆွမ်းခံရှာနှင့်ပြည့်စုံကုန်သည်ဖြစ်၍၊
 ဝိဟရထ၊ နေကြကုန်လော့၊ အနုမတ္တေသု၊ အနည်းငယ်မျှသာဖြစ်ကုန်သော၊
 ဝဇ္ဇေသု၊ အပြစ်တို့၌၊ ဘယဒဿာဝီ၊ ဘေးကိုရှုထော့ရှုကုန်သည်ဖြစ်၍၊ ဝိဟ
 ရထ၊ နေကြကုန်လော့၊ သိက္ခပဒေသု၊ သိက္ခပုဒ်တို့၌၊ သိက္ခိယဗ္ဗံ၊ ဖြည့်ကျင့်
 အပ်သောကာယိကသီလပါစသိက္ခသို့လကို၊ သမာဒါယ၊ ဆောက်တည်
 ၍၊ သိက္ခထ၊ ကျင့်ကြကုန်လော့၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဘိက္ခု၊ ရဟန်းသည်။
 အဟံ၊ ငါသည်၊ သဗြဟ္မစာရိနံ၊ သီတင်းသုံးဘော် တို့သည်။ ဝိယောစ၊
 ချစ်အပ်သည် လည်းကောင်း၊ မနာပေါစ၊ နှစ်သက် အပ်သည်လည်း
 ကောင်း၊ ဂရုစ၊ ကျောက်ထီးကဲ့သို့ အလေးပြုအပ်သည် လည်းကောင်း။
 ဘာဝနီယောစ၊ မြီးမွန်းအပ်သည်လည်းကောင်း၊ အသင်၊ ဖြစ်ပါမူကား။
 အဟောဝတ၊ ကောင်းလေစွ၊ ဣတိ၊ ဤသို့၊ စေအာကင်္ဂေယျ၊ အကယ်၍
 အလိုရှိငြားအံ့၊ ဧဝံသတိ၊ ဤသို့အလိုရှိသည်ရှိသော်၊ သီလေသေဝဝသီလေ
 သုဝေ၊ စတုပါရိသုဒ္ဓိသီလတို့၌သာလျှင်၊ ပရိပူရကာရီ၊ ဖြည့်ခြင်းကိုပြုလေ့
 ရှိသည်။ အဿ၊ ဖြစ်ရာ၏၊ အဇ္ဈတ္တံ၊ အဇ္ဈတ္တသန္တာန်၌၊ စေတောသမထံ၊
 စိတ်၏ တည်ကြည်ခြင်း သမာဓိ၌၊ အနုယုတ္တော၊ အဘန်ထလဲလဲ ယှဉ်
 သည်၊ အနိရာကထဇ္ဈာနော၊ မပျက်သောဈာန်ရှိသည်။ ဝိပဿနာယ၊ ခုနစ်

ပါးသောအနုပဿနာနှင့် သမန္နာဂတော။ ပြည့်စုံသည်။ သုညာဂါရာနံ၊
ဆိတ်ငြိမ်ရာ၌ ဖြစ်ကုန်သော ကမ္မဋ္ဌာန်းတို့ကို၊ ဗြူဟေတာ၊ ပွားစေတတ်
သည်။ အဿ၊ ဖြစ်ရာ၏။ ဤကွဝေ၊ ရဟန်းတို့၊ ဘိက္ခု၊ ရဟန်းသည်။ အဟံ၊
ငါသည်။ စိဝရဝိဏ္ဏပါတ သေနာသန ဂိဇာနပစ္စယဘေသဇ္ဇပရိက္ခာရာနံ၊
သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့အသက်၏ အရံအထား
ဖြစ်သောဆေးတို့ကို၊ ထာဘီ၊ ရသည်။ အဿံ၊ ဖြစ်ပါမူကား၊ အဟောဝတ၊
ကောင်းလေစွ၊ ဣတိ၊ ဤသို့၊ ဝေအာကဗေယျ၊ အကယ်၍ အလိုရှိသည်ဖြစ်အံ့၊
ဧဝံသတိ၊ ဤသို့ အလိုရှိသည်ရှိသော်၊ ဘိလေသေဝ ဘိလေသုဝေ၊ စတုပါရိ
သုဒ္ဓိဘိလ ဘိက္ခိသာလျှင်၊ ပရိပူရကာရီ၊ ဖြည့်ခြင်းကို ပြုလေ့ရှိသည်။ အဿ၊
ဖြစ်ရာ၏။ အဇ္ဈတ္တံ၊ အဇ္ဈတ္တသန္တာန်၌၊ စေတောသမထံ၊ ဗိတ်၏တည်ကြည်
ခြင်းသမာဓိ၌၊ အနုယုတ္တော၊ အဘန်ထလဲလဲပွင့်သည်။ အနိရာကတဇ္ဈာနော
မပျက်သော ဈာန်ရှိသည်။ ဝိပဿနာယ၊ ခုနစ်ပါးသော အနုပဿနာနှင့်
သမန္နာဂတော၊ ပြည့်စုံသည်။ သုညာဂါရာနံ၊ ဆိတ်ငြိမ်ရာ၌ ဖြစ်ကုန်သော
ကမ္မဋ္ဌာန်းတို့ကို၊ ဗြူဟေတာ၊ ပွားစေတတ်သည်။ အဿ၊ ဖြစ်ရာ၏။ ဤကွဝေ
ရဟန်းတို့၊ ဘိက္ခု၊ ရဟန်းသည်။ အဟံ၊ ငါသည်။ ယေဟံ၊ အကြင်ပစ္စည်း
ဒါယကာတို့၏၊ စိဝရဝိဏ္ဏပါတ သေနာသန ဂိဇာနပစ္စယဘေသဇ္ဇပရိက္ခာရာနံ၊
သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့အသက်၏ အရံအထား ဖြစ်
သောဆေးတို့ကို၊ ပရိတုဇ္ဈာမိ၊ သုံးဆောင်၏။ တေသံ၊ ထိုပစ္စည်း ဒါယကာတို့
၏၊ တေကာရာ၊ ထိုကောင်းမှုတို့သည်။ မဟပ္ပဿ၊ များသောအကျိုးရှိကုန်
သည်။ မဟာနိသံသာ၊ များသောအာနိသင်ရှိကုန်သည်။ အဿ၊ ဖြစ်ပါကုန်
မူကား၊ အဟောဝတ၊ ကောင်းလေစွ၊ ဣတိ၊ ဤသို့၊ ဝေအာကဗေယျ၊ အကယ်
၍ အလိုရှိသည်ဖြစ်အံ့၊ ဧဝံသတိ၊ ဤသို့ အလိုရှိသည်ရှိသော်၊ ဘိလေသေဝ
ဘိလေသုဝေ၊ စတုပါရိ သုဒ္ဓိဘိလ ဘိက္ခိသာလျှင်၊ ပရိပူရကာရီ၊ ဖြည့်ခြင်းကို
ပြုလေ့ရှိသည်။ အဿ၊ ဖြစ်ရာ၏။ အဇ္ဈတ္တံ၊ အဇ္ဈတ္တသန္တာန်၌၊ စေတောသမ
ထံ၊ ဗိတ်၏တည်ကြည်ခြင်းသမာဓိ၌၊ အနုယုတ္တော၊ ပွင့်သည်။ အနိရာက
တဇ္ဈာနော၊ မပျက်သော ဈာန်ရှိသည်။ ဝိပဿနာယ၊ ခုနစ်ပါးသော အနုပဿနာ
နှင့်၊ သမန္နာဂတော၊ ပြည့်စုံသည်။ သုညာဂါရာနံ၊ ဆိတ်ငြိမ်ရာ၌ ဖြစ်ကုန်သော
ကမ္မဋ္ဌာန်းတို့ကို၊ ဗြူဟေတာ၊ ပွားစေတတ်သည်။ အဿ၊ ဖြစ်ရာ၏။ ဤကွဝေ
ရဟန်းတို့၊ ဘိက္ခု၊ ရဟန်းသည်။ ပေတာ၊ တမလွန်ဘဝသို့ထားကုန်သော၊
ကာလံ၊ ကာတာ၊ သေလေ ကုန်သော၊ မေမေ၊ ငါ၏။ ယေ ဥဘတိ၊ အကြင်
ယောက္ခမအဘို့၌ ဖြစ်သောဆွေမျိုးတို့သည်လည်းကောင်း၊ ယေ သာထောဟိ

တာ။ အကြင်အဘအဘိုး အဘေးအစရှိသော သူတို့သည်လည်းကောင်း၊
 ဖံ့ငါ့ကို၊ ပသန္နိတ္တံ။ ကြည်လင်သောစိတ်ရှိကုန်သည်ဖြစ်၍။ အနုဿရန္တိ။
 အောက်မေ့ကုန်အံ့။ ဧတသံဃာတိ သာဓေယျတိတာနံ၊ ထိုယောက္ခမအမျိုး
 ဘိုးဘေးစသောဆွေမျိုးတို့၏၊ တံအနုဿရတံ၊ ထိုအောက်မေ့ခြင်းသည်။ မ
 ဟမ္မလံ များသောအကျိုးရှိသည်။ မဟာနိသံသံ၊ များသောအာနိသင်ရှိသည်။
 အဿ၊ ဖြစ်ပါမူကား။ အဟောဝတ၊ ကောင်းလေစွာ။ ဣတိ။ ဤသို့။ ဧေအာကင်္ဂေ
 ယျ။ အကယ်၍အလိုရှိသည်ဖြစ်အံ့။ ဧဝံသတိ။ ဤသို့အလိုရှိသည်ရှိသော်။
 ဘိလေသေ့ဝဘိလေသု၊ စတုပါရိသုဒ္ဓိဘိလတို့၌သာလျှင်။ ပရိပူရကာရိ။
 ဖြည့်ခြင်းကိုပြုလေ့ရှိသည်။ အဿ၊ ဖြစ်ရာ၏။ အဇ္ဈတ္တံ၊ အဇ္ဈတ္တသန္တံနံ၌။
 စေတာသမထံ စိတ်၏တည်ကြည်ခြင်းသမာဓိ၌။ အနုယုတ္တော၊ ယှဉ်သည်
 အနိရာကတဇ္ဈာနနာ၊ မပျက်သောချာန်ရှိသည်။ ဝိပဿနာယ၊ ခုနစ်ပါးသော
 အနုပဿနာ၌။ သမန္နာဂတော၊ ပြည့်စုံသည်။ သုညာဂါရာနံ၊ ဆိတ်ငြိမ်ရာ၌
 ဖြစ်ကုန်သောကမ္မဋ္ဌာန်းတို့ကို၊ ဖြူဟေတာ၊ ပွားစေတတ်သည်။ အဿ၊ ဖြစ်ရာ
 ဣတ္ထိက္ခဝေ၊ ရဟန်းတို့၊ ဘိက္ခု၊ ရဟန်းသည်။ အဟံ၊ ငါသည်။ အရတိရေတသ
 ဟော၊ ဆိတ်ငြိမ်သောတောကျောင်း၌မေ့စွေထျော်ခြင်းကာမဂုဏ်ငါးပါးတို့
 ၌။ မှုေထျော်ခြင်းကိုနှိပ်နင်းနိုင်သည်။ အဿံ၊ ဖြစ်ပါမူကား။ ဖံ့ငါ့ကို၊ အရတိ။
 ဆိတ်ငြိမ်သောတောကျောင်း၌မေ့စွေထျော်ခြင်းသည်။ နုစသဟေယျ၊ မနှိပ်
 စက်ပါမူကား။ အဟံ၊ ငါသည်။ ဥပ္ပန္နံ၊ ဖြစ်သော။ အရတိ၊ မေ့စွေထျော်ခြင်းကို။
 အဘိဘုယျအဘိဘုယျ၊ နှိပ်နင်း၍ နှိပ်နင်း၍။ ဝိဟရေယျံ၊ နေရပါမူကား။
 အဟောဝတ၊ ကောင်းလေစွာ။ ဣတိ။ ဤသို့။ ဧေအာကင်္ဂေယျ။ အကယ်၍အလို
 ရှိသည်ဖြစ်အံ့။ ဧဝံသတိ။ ဤသို့အလိုရှိသည်ရှိသော်။ ဘိလေသေ့ဝဘိလေသု
 ဝေ၊ စတုပါရိသုဒ္ဓိဘိလတို့၌သာလျှင်။ ပရိပူရကာရိ။ ဖြည့်ခြင်းကိုပြုလေ့ရှိ
 သည်။ အဿ၊ ဖြစ်ရာ၏။ (ပ)၊ သုညာဂါရာနံ၊ ဆိတ်ငြိမ်ရာ၌ဖြစ်ကုန်သောကမ္မ
 ဋ္ဌာန်းတို့ကို၊ ဖြူဟေတာ၊ ပွားစေတတ်သည်။ အဿ၊ ဖြစ်ရာ၏။ ဣတ္ထိက္ခဝေ၊
 ရဟန်းတို့၊ ဘိက္ခု၊ ရဟန်းသည်။ အဟံ၊ ငါသည်။ ဘယဘေရဝံသဟော၊ စိတ်
 ၏ထိတ်ဆန့်ခြင်းကြောင့်မက်တွယ်သောအာရုံကိုနှိပ်နင်းနိုင်သည်။ အဿံ
 ဖြစ်ပါမူကား။ ဖံ့ငါ့ကို။ ဘယဘေရဝံ၊ ကြောက်မက်တွယ်ကိုဖြစ်စေတတ်
 သောအာရုံသည်။ နုသဟေယျ၊ မနှိပ်စက်မလွှမ်းမိုးပါမူကား။ ဥပ္ပန္နံ၊ ဖြစ်သော။
 ဘယဘေရဝံ၊ ကြောက်မက်တွယ်ကိုဖြစ်စေတတ်သောအာရုံကို။ အဘိဘုယျ
 အဘိဘုယျ နှိပ်နင်း၍ နှိပ်နင်း၍။ ဝိဟရေယျံ၊ နေရပါမူကား။ အဟောဝတ။
 ကောင်းလေစွာ။ ဣတိ။ ဤသို့။ ဧေအာကင်္ဂေယျ။ အကယ်၍အလိုရှိသည်ဖြစ်အံ့။

ဧဝံသတိ၊ ဤသို့အလိုရှိသည်ရှိသော်၊ ဘီလေသွေဝဘီလေသုဇေ၊ စတုပါရိ
 သုဒ္ဓိသီလတို့၌သာလျှင်၊ ပရိပူရကာရီ၊ ဖြည့်ခြင်းကိုပြုလေ့ရှိသည်၊ အဿ၊
 ဖြစ်ရာ၏၊ (ပ)။ သုညာဂါရာနံ၊ ဆိတ်ငြိမ်ရာ၌ဖြစ်ကုန်သောကမ္မဋ္ဌာန်းတို့ကို၊
 ဗြူဟေတာ၊ ပွားစေတတ်သည်၊ အဿ၊ ဖြစ်ရာ၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊
 ဘိက္ခု၊ ရဟန်းသည်အဟံ၊ ငါသည်၊ အာဘိစေတထိကာနံ၊ အလွန်စင်ကြယ်
 သောစိတ်၌ရှိကုန်သော၊ ဒိဋ္ဌဓမ္မသုခဝိဟာရာနံ၊ မျက်မှောက်သောကိုယ်၏
 အဖြစ်၌ချမ်းသာစွာနေရာဖြစ်၍ဖြစ်ကုန်သော၊ စတုနံဈာနာနံ၊ လေးပါးသော
 ဈာန်တို့ကို၊ နိကာမလ္လာဘီ၊ အလိုရှိတိုင်းရသည်၊ အကိစ္ဆလ္လာဘီ၊ ငြိငြိ
 သဖြင့်ရခြင်းမရှိသည်၊ အကထိရလ္လာဘီ၊ ပင်ပန်းသဖြင့်ရခြင်းမရှိသည်၊
 အဿ၊ ဖြစ်ပါမူကား၊ အဟောဝတ၊ ကောင်းလေစွဲ၊ ဣတိ၊ ဤသို့၊ စေအာကင်္ခေ
 ယု၊ အကယ်၍အလိုရှိသည်ဖြစ်အံ့၊ ဧဝံသတိ၊ ဤသို့အလိုရှိသည်ရှိသော်၊
 ဘီလေသွေဝဘီလေသုဇေ၊ စတုပါရိသုဒ္ဓိသီလတို့၌သာလျှင်၊ ပရိပူရကာရီ၊
 ဖြည့်ခြင်းကိုပြုလေ့ရှိသည်၊ အဿ၊ ဖြစ်ရာ၏၊ (ပ)။ သုညာဂါရာနံ၊ ဆိတ်ငြိမ်ရာ
 ၌ဖြစ်ကုန်သောကမ္မဋ္ဌာန်းတို့ကို၊ ဗြူဟေတာ၊ ပွားစေတတ်သည်၊ အဿ၊
 ဖြစ်ရာ၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဘိက္ခု၊ ရဟန်းသည်အဟံ၊ ငါသည်၊ ရူပေ၊
 ရူပါဝစရ ဈာန်တို့ကို၊ အတိက္ကမ္မ၊ လွန်၍၊ သန္တာ၊ ငြိမ်သက် ကုန်သော၊
 ဝိမောက္ခာ၊ ဆန့်ကျင်ဘက်တရားတို့မှလွတ်ကုန်သော၊ အာရုပ္ပါ၊ မှတ်မှကင်း
 ကုန်သော၊ ယေတေဓမ္မာ၊ အကြင်တရားတို့သည်၊ သန္တိ၊ ရှိကုန်၏၊ တေဓမ္မာ၊
 ထိုအရူပဈာန်တရားတို့သို့၊ ကာယေန၊ သဟဇာတဖြစ်သောနာမကာယဖြင့်၊
 ဖုသိတွာ၊ ရောက်၍၊ ဝိဟရေယျံ၊ နေရပါမူကား၊ အဟောဝတ၊ ကောင်းလေစွဲ
 ဣတိ၊ ဤသို့၊ စေအာကင်္ခေယု၊ အကယ်၍အလိုရှိသည်ဖြစ်အံ့၊ ဧဝံသတိ၊ ဤသို့
 အလိုရှိသည်ရှိသော်၊ ဘီလေသွေဝဘီလေသုဇေ၊ စတုပါရိသုဒ္ဓိသီလတို့၌
 သာလျှင်၊ ပရိပူရကာရီ၊ ဖြည့်ခြင်းကိုပြုလေ့ရှိသည်၊ အဿ၊ ဖြစ်ရာ၏၊ (ပ)။
 သုညာဂါရာနံ၊ ဆိတ်ငြိမ်ရာ၌ဖြစ်ကုန်သော ကမ္မဋ္ဌာန်းတို့ကို၊ ဗြူဟေတာ၊
 ပွားစေတတ်သည်၊ အဿ၊ ဖြစ်ရာ၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဘိက္ခု၊ ရဟန်း
 သည်၊ အဟံ၊ ငါသည်၊ ဘိက္ခု၊ သုံးပါးကုန်သော၊ သံယောဇနာနံ၊ ချည်ဖွဲ့ခြင်း
 သံယောဇဉ်တို့၏၊ ပရိက္ခယာ၊ ကုန်ခြင်းကြောင့်၊ အဝိနိပါတဓမ္မော၊ အပါယ်
 သို့ကျစေတတ်သောသဘောမရှိသော၊ နိယတော၊ သမ္ပတ္တိနိယတရှိသော၊
 သမ္မောမိ ပရာယနော၊ အထက်မဂ် ဟူသောလည်း လျောင်းရာ ရှိသော၊
 သောတာပန္နော၊ သောတာပန်သည်၊ အဿ၊ ဖြစ်ပါမူကား၊ အဟောဝတ၊
 ကောင်းလေစွဲ၊ ဣတိ၊ ဤသို့၊ စေအာကင်္ခေယု၊ အကယ်၍အလိုရှိသည်ဖြစ်အံ့၊

ဧံသတိ။ ဤသို့အလိုရှိသည်ရှိသော်။ ဘိလေသေ့ဝ ဘိလေသုဇေ။ စတုပါရိ
 သုဒ္ဓိဘိလတို့၌သာလျှင်။ ပရိပူရကာရီ။ ဖြည့်ခြင်းကိုပြုလေ့ရှိသည်။ အဿ။
 ဖြစ်ရာ၏။ (ပ)။ သုညာဂါရာနံ။ ဆိတ်ငြိမ်ရာ၌ဖြစ်ကုန်သော ကမ္မဋ္ဌာန်းတို့ကို။
 ဗြူဟေတာ။ ပွားစေတတ်သည်။ အဿ။ ဖြစ်ရာ၏။ ဖြစ်ကွေဝေ။ ရဟန်းတို့။
 ဘိက္ခု။ ရဟန်းသည်။ အဟံ။ ငါသည်။ တိက္ကံ။ သုံးပါးကုန်သော။ သံယောဇနာ
 နံ။ ဖွဲ့ချည်ခြင်းသံယောဇဉ်တို့၏။ ပရိက္ခယာ။ ကုန်ခြင်းကြောင့်။ ရာဂဒေါသ
 မောဟာနံ။ တစ်ခြင်းရာဂဖြစ်မှားခြင်းဒေါသ တွေဝေခြင်းမောဟတို့၏။ တ
 နူတ္တာ။ ခေါင်းပါးအောင်ပြုသည်၏အဖြစ်ကြောင့်။ သကဒါဂါမိ။ သကဒါဂါဝ
 သည်။ အဿံ ဖြစ်ပါမူကား။ သကံ ဒေဝ။ ကြိမ်သာလျှင်။ ဣဝံလောကံ။
 ဤလှပြည်သို့။ အာဂတံ။ ပဋိသန္ဓေအားဖြင့်သာ၍။ ဒုက္ခသာန္တံ။ ဆင်းရဲ၏
 အဆုံးကို။ ကရေယျံ။ ပြုရမူကား။ အဟောဝတ။ ကောင်းထေစွ။ ဣတိ။ ဤသို့။
 စေအာကဓိယု။ အကယ်၍အလိုရှိသည်ဖြစ်အံ့။ ဧံသတိ။ ဤသို့အလိုရှိသည်
 ရှိသော်။ ဘိလေသေ့ဝ ဘိလေသုဇေ။ စတုပါရိသုဒ္ဓိဘိလတို့၌သာလျှင်။ ပရိ
 ပူရကာရီ။ ဖြည့်ခြင်းကိုပြုလေ့ရှိသည်။ အဿ။ ဖြစ်ရာ၏။ အတ္တတ္တံ။ အတ္တတ္တ
 သန္တာန်၌။ စေတောသမထံ။ စိတ်၏ထည်ကြည်ခြင်းသမာဓိ၌။ အနုယုတ္တော။
 အတန်တလဲလဲဟူ၍သည်။ အနိရာကတဏှာနော။ မပျက်သောဈာန်ရှိသည်။
 ဝိပဿနာယ။ ခုနစ်ပါးသောအနုပဿနာနှင့်။ သန္ဓေဂတော။ ပြည့်စုံသဖြင့်
 သုညာဂါရာနံ။ ဆိတ်ငြိမ်ရာ၌ ဖြစ်ကုန်သော ကမ္မဋ္ဌာန်းတို့ကို။ ဗြူဟေတာ။
 ပွားစေတတ်သည်။ အဿ။ ဖြစ်ရာ၏။ ဖြစ်ကွေဝေ။ ရဟန်းတို့။ ဘိက္ခု။ ရဟန်း
 သည်။ အဟံ။ ငါသည်။ ဩရုဏ္ဏဂိယာနံ။ အောက်အတို့၌ဖြစ်ခြင်းအတို့ရှိကုန်
 သော။ ပဉ္စန္ဒံ။ ငါးပါးကုန်သော။ သံယောဇနာနံ။ ဖွဲ့ချည်ခြင်းသံယောဇဉ်တို့
 ၏။ ပရိက္ခယာ။ ကုန်ခြင်းကြောင့်။ တတ္ထ။ ထိုဖြဟူပြည်၌။ ဩပပါတိကော။
 ဥပပါတ်ပဋိသန္ဓေ အားဖြင့်ဖြစ်သော။ တတ္ထ။ ထိုဖြဟူပြည်မှ။ အနာဝတ္တိ
 ဓမ္မော။ ပဋိသန္ဓေ အားဖြင့်တတန်ပြန်ခြင်းသဘောမရှိသော အနာဂါဝသည်။
 အဿံ ဖြစ်ပါမူကား။ အဟောဝတ။ ကောင်းထေစွ။ ဣတိ။ ဤသို့။ စေအာ
 ကဓိယု။ အကယ်၍အလိုရှိသည်ဖြစ်အံ့။ ဧံသတိ။ ဤသို့အလိုရှိသည်ရှိ
 သော်။ ဘိလေသေ့ဝ ဘိလေသုဇေ။ စတုပါရိသုဒ္ဓိ ဘိလတို့၌ သာလျှင်။
 ပရိပူရကာရီ။ ဖြည့်ခြင်းကိုပြုလေ့ရှိသည်။ အဿ။ ဖြစ်ရာ၏။ (ပ)။ သုညာဂါ
 ရာနံ။ ဆိတ်ငြိမ်ရာ၌ဖြစ်ကုန်သော ကမ္မဋ္ဌာန်းတို့ကို။ ဗြူဟေတာ။ ပွားစေတတ်
 သည်။ အဿ။ ဖြစ်ရာ၏။ ဖြစ်ကွေဝေ။ ရဟန်းတို့။ ဘိက္ခု။ ရဟန်းသည်။

အဟံ၊ ငါသည်။ အနေကရိတိတံ၊ များသော အပြားရှိသော၊ ဣဒ္ဓိဝိဝံ၊ ဣဒ္ဓိ
 ဝိအေဘိညာဉ်ကို၊ ပစ္စန္ဒဘဝေယျံ အဘိနိပ္ပာဒေယျံ၊ ပြီးစေရ ပါမူကား၊
 ဧကောဝိ၊ တယောက်သည်လည်း၊ ဟုတွားဖြစ်၍၊ ဗဟုဝေ၊ များသောအပြား
 ရှိသည်၊ အသယံ၊ ဖြစ်ရပါမူကား။ ဗဟုဝေ၊ များသောအပြားရှိသည်လည်း၊
 ဟုတွားဖြစ်၍၊ ဧကော၊ တယောက်သည်၊ အသယံ၊ ဖြစ်ရပါမူကား၊ အာဝိ
 ဘာဝံ၊ မျက်မှောက်ဖြစ်သောအရပ်သို့လည်းကောင်း၊ တိရောဘာဝံ၊ မျက်
 ကွယ်ဖြစ်သောအရပ်သို့လည်းကောင်း၊ တိရောကုဋံ၊ တိုက်နံရံခြားရာအရပ်
 သို့လည်းကောင်း၊ တိရောပါကာနံ၊ တံတိုင်းခြားရာအရပ်သို့လည်းကောင်း၊
 တိရောပဗ္ဗတံ၊ တောင်ခြားရာအရပ်သို့လည်းကောင်း၊ အသန္တမာနော၊ မငြိ
 ပစွန်းသည်ဖြစ်၍၊ အာကာသေသေယျထာဝိ၊ ကောင်းကင်၌ကဲ့သို့၊ ဂစ္ဆေ
 ယျံ သွားနိုင် ပါမူကား၊ ဥဒကေ သေယျထာဝိ၊ ရေ၌ကဲ့သို့၊ ပထဝိယာဝိ၊
 မြေ၌လည်း၊ ဥဒ္ဓန္တန္တိရန္တံ၊ ပေါ်ခြင်းဝတ်ခြင်းကို၊ ကရေယျံ၊ ပြုရပါမူကား၊
 ပထဝိယံသေယျထာဝိ၊ မြေ၌ကဲ့သို့၊ အဘိဇ္ဇမာနော၊ မကွဲသော၊ ဥဒကေဝိ၊ ရေ၌
 လည်း၊ ဂစ္ဆေယျံ၊ သွားနိုင်ပါမူကား။ အာကာသေဝိ၊ ကောင်းကင်၌လည်း၊
 ပလ္လကေနံ၊ ထက်ဝယ်ဖြင့်၊ ပက္ခိ၊ အထောင့်နှင့်ပြည့်စုံသော၊ သကုဏော
 သေယျထာဝိ၊ ငှက်ကဲ့သို့၊ ကမေယျံ၊ ယုံသွားနိုင်ပါမူကား။ ဧဝံမဟိဒ္ဓိကေ၊
 ဤသို့ကြီးသောတန်ခိုးရှိကုန်သော၊ ဧဝံမဟာနူဘာဝေ၊ ဤသို့ကြီးသောအာနု
 ဘော်ရှိကုန်သော၊ ဣမေဝိစန္ဒိမသုရိယေ၊ ဤလနေတို့ကိုလည်း၊ ပါဏိနာ၊
 လက်ဖြင့်၊ ပရာမသေယျံ၊ သုံးသပ်နိုင်ပါမူကား၊ ပရိမန္တေယျံ၊ ဆုပ်နယ်နိုင်ပါ
 မူကား၊ ယာဝဗြဟ္မဿောကာဝိ၊ ဗြဟ္မာပြည်တိုင်အောင်လည်း၊ ကာယေန၊
 ကိုယ်ဖြင့်၊ ဝသံ၊ အလိုသို့၊ ဝတ္တေယျံ၊ လိုက်စေနိုင်ပါမူကား၊ အဟောဝတ၊
 ကောင်းလေစွာတို့၊ ဤသို့၊ စေအာကဓေယျံ၊ အကယ်၍အလိုရှိသည်ဖြစ်အံ့
 ဧဝံသတိ၊ ဤသို့အလိုရှိသည်ရှိသော်၊ သိလေသေဝသိလေသုဝေ၊ စတုပါရိ
 သဒ္ဓိဝိလတိန္ဒိသာလျှင်၊ ပရိပူရကာရီ၊ ပြည့်ခြင်းကိုပြုလေ့ရှိသည်၊ အသယံ၊
 ဖြစ်ရာ၏။ (ပ)၊ သုညာဂါရာနံ၊ ဆိတ်ငြိမ်ရာ၌ဖြစ်ကုန်သောကမ္ဘာဋ္ဌာန်းတို့ကို၊
 ဗြူဟေတာ၊ ပွားစေတတ်သည်၊ အသယံ၊ ဖြစ်ရာ၏။ ဝိက္ခဝေ၊ ရဟန်းတို့၊ ဝိက္ခု
 ရဟန်းသည်၊ အဟံ၊ ငါသည်၊ ဝိသုဒ္ဓါယ၊ အထူးသဖြင့်စင်ကြယ်သော၊
 အဘိက္ကန္တမာနုသိကာယ၊ လူတို့၏ သောတပယာဒကို လွန်၍ သဒ္ဓါရုံကို
 ကြားခြင်းငှါ စွမ်းနိုင်သော၊ ဒိဗ္ဗာယသောတဓာတုယာ၊ ဒိဗ္ဗသောတအဘိ
 ညာဉ်ဖြင့်၊ ဒိဗ္ဗစာနတ်ပြည်၌လည်းကောင်း၊ မာနုသေစ၊ လူပြည်၌လည်း
 ကောင်း၊ ဒုရေစ၊ ဝေးသောအရပ်၌လည်းကောင်း၊ သန္တိကေစ၊ နီးသော

အာကဇီယုသုတ်၊

အရပ်၌လည်းကောင်း၊ ယေသဒ္ဓါ၊ အကြင်အသံတို့သည်၊ ပဝတ္ထာ၊ ဖြစ်ကုန်
 ၏၊ ဥဘော၊ နှစ်ပါးကုန်သော၊ တေသဒ္ဓေ၊ ထိုအသံတို့ကို၊ သုဏေယျံ၊ ကြားရ
 ပါမူကား။ အဟော၊ ဝတ၊ ကောင်းလေစွာ၊ ဣတိ၊ ဤသို့၊ စေအာကဇီယု။
 အကယ်၍ အလိုရှိသည်ဖြစ်အံ့၊ ဧဝံသတိ၊ ဤသို့အလိုရှိသည်ရှိသော်၊ သီလေ
 သွေဝသီလေသုဇေ၊ စတုပါရိသုဒ္ဓိသီလတို့၌သာလျှင်၊ ပရိပူရကာရီ၊ ပြည့်
 ခြင်းကိုပြုလေ့ရှိသည်။ အဿ၊ ဖြစ်ရာ၏။ (ပ)၊ သုညာဂါရာနံ၊ ဆိတ်ငြိမ်ရာ၌
 ဖြစ်ကုန်သောကမ္မဋ္ဌာန်းတို့ကို၊ ဗြူဟေထာ၊ ပွားစေတတ်သည်။ အဿ၊ ဖြစ်
 ရာ၏၊ ဖြိက္ခဝေ၊ ရဟန်းတို့၊ ဘိက္ခု၊ ရဟန်းသည်၊ အတံ၊ ငါသည်၊ ပရသတ္တာနံ၊
 တပါးသောသတ္တဝါတို့၏၊ ပရပုဂ္ဂလာနံ၊ တပါးသောပုဂ္ဂိုလ်တို့၏၊ စေတော၊
 စိတ်ကို၊ စေတသာ၊ မိမိ၏အဘိညာဉ်စိတ်ဖြင့်၊ ပရိဂ္ဂ၊ ပိုင်းခြား၍၊ ပဇာနေယျံ
 အပြားအားဖြင့်သိရပါမူကား။ သရာဂံ၊ တပ်ခြင်းရာနှင့်တကွဖြစ်သော၊
 စိတ္တံဝါ၊ သိခြင်းစိတ်ကိုမူလည်း။ သရာဂံ၊ တပ်ခြင်းရာနှင့်တကွဖြစ်သော၊
 စိတ္တံ၊ သိခြင်းစိတ်တည်း။ ဣတိ၊ ဤသို့၊ ပဇာနေယျံ၊ အပြားအားဖြင့်သိရပါ
 မူကား၊ ဝိတရာဂံ၊ တပ်ခြင်းရာကင်းသော၊ စိတ္တံဝါ၊ သိခြင်းစိတ်ကိုမူလည်း။
 ဝိတရာဂံ၊ တပ်ခြင်းရာကင်းသော၊ စိတ္တံ၊ သိခြင်းစိတ်တည်း။ ဣတိ၊ ဤသို့၊
 ပဇာနေယျံ၊ အပြားအားဖြင့်သိရပါမူကား၊ သဒေါသံ၊ ပြစ်မှားခြင်းဒေါသနှင့်
 တကွဖြစ်သော၊ စိတ္တံဝါ၊ သိခြင်းစိတ်ကိုမူလည်း။ သဒေါသံ၊ ပြစ်မှားခြင်းဒေါ
 သနှင့်တကွဖြစ်သော၊ စိတ္တံ၊ သိခြင်းစိတ်တည်း။ ဣတိ၊ ဤသို့၊ ပဇာနေယျံ၊ အ
 ပြားအားဖြင့်သိရပါမူကား၊ ဝိတဒေါသံ၊ ပြစ်မှားခြင်းဒေါသကင်းသော၊ စိတ္တံ
 ဝါ၊ သိခြင်းစိတ်ကိုမူလည်း။ ဝိတဒေါသံ၊ ပြစ်မှားခြင်းဒေါသကင်းသော၊ စိတ္တံ
 သိခြင်းစိတ်တည်း။ ဣတိ၊ ဤသို့၊ ပဇာနေယျံ၊ အပြားအားဖြင့်သိရပါမူကား။
 သမောဟံ၊ တွေဝေခြင်းမောဟနှင့်တကွဖြစ်သော၊ စိတ္တံဝါ၊ သိခြင်းစိတ်ကိုမူ
 လည်း။ သမောဟံ၊ တွေဝေခြင်းမောဟနှင့်တကွဖြစ်သော၊ စိတ္တံ၊ သိခြင်းစိတ်
 တည်း။ ဣတိ၊ ဤသို့၊ ပဇာနေယျံ၊ အပြားအားဖြင့်သိရပါမူကား။ ဝိတမော
 ဟံ၊ တွေဝေခြင်းမောဟကင်းသော၊ စိတ္တံဝါ၊ သိခြင်းစိတ်ကိုမူလည်း။ ဝိတမော
 ဟံ၊ တွေဝေခြင်းမောဟကင်းသော၊ စိတ္တံ၊ သိခြင်းစိတ်တည်း။ ဣတိ၊ ဤသို့၊
 ပဇာနေယျံ၊ အပြားအားဖြင့်သိရပါမူကား။ သံခိတ္တံ၊ တွန့်သော၊ စိတ္တံဝါ၊ သိ
 ခြင်းစိတ်ကိုမူလည်း။ သံခိတ္တံ၊ တွန့်သော၊ စိတ္တံ၊ သိခြင်းစိတ်တည်း။ ဣတိ၊ ဤ
 သို့၊ ပဇာနေယျံ၊ အပြားအားဖြင့်သိရပါမူကား။ ဝိက္ခိတ္တံ၊ ပျံလွင့်သော၊ စိတ္တံ
 ဝါ၊ သိခြင်းစိတ်ကိုမူလည်း။ ဝိက္ခိတ္တံ၊ ပျံလွင့်သော၊ စိတ္တံ၊ သိခြင်းစိတ်တည်း။
 ဣတိ၊ ဤသို့၊ ပဇာနေယျံ၊ အပြားအားဖြင့်သိရပါမူကား။ မဟဂ္ဂတံ၊ မြတ်သည်

၏အဖြစ်သို့ရောက်သော၊ စိတ္တံဝါ။ သိခြင်းစိတ်ကိုမူလည်း။ မဟာဂုတံ။ မြတ်သည်၏အဖြစ်သို့ရောက်သော၊ စိတ္တံ။ သိခြင်းစိတ်တည်း။ ဣတိ။ ဤသို့။ ပဇာနေယျံ။ အပြားအားဖြင့်သိရပါမူကား။ အမဟာဂုတံ။ မမြတ်သည်၏အဖြစ်သို့ရောက်သော၊ စိတ္တံဝါ။ သိခြင်းစိတ်ကိုမူလည်း။ အမဟာဂုတံ။ မမြတ်သည်၏အဖြစ်သို့ရောက်သော၊ စိတ္တံ။ သိခြင်းစိတ်တည်း။ ဣတိ။ ဤသို့။ ပဇာနေယျံ။ အပြားအားဖြင့်သိရပါမူကား။ သဗ္ဗတ္တရံ။ မိမိထက်လွန်မြတ်သောတရားရှိသော၊ စိတ္တံဝါ။ သိခြင်းစိတ်ကိုမူလည်း။ သဗ္ဗတ္တရံ။ မိမိထက်လွန်မြတ်သောတရားရှိသော၊ စိတ္တံ။ သိခြင်းစိတ်တည်း။ ဣတိ။ ဤသို့။ ပဇာနေယျံ။ အပြားအားဖြင့်သိရပါမူကား။ အနုတ္တရံ။ မိမိထက်လွန်မြတ်သောတရားမရှိသော၊ စိတ္တံဝါ။ သိခြင်းစိတ်ကိုမူလည်း။ အနုတ္တရံ။ မိမိထက်လွန်မြတ်သောတရားမရှိသော၊ စိတ္တံ။ သိခြင်းစိတ်တည်း။ ဣတိ။ ဤသို့။ ပဇာနေယျံ။ အပြားအားဖြင့်သိရပါမူကား။ သမာဟိတံ။ တည်ကြည်ခြင်းသမာဓိနှင့်ယှဉ်သော၊ စိတ္တံဝါ။ သိခြင်းစိတ်ကိုမူလည်း။ သမာဟိတံ။ တည်ကြည်ခြင်းသမာဓိနှင့်ယှဉ်သော၊ စိတ္တံ။ သိခြင်းစိတ်တည်း။ ဣတိ။ ဤသို့။ ပဇာနေယျံ။ အပြားအားဖြင့်သိရပါမူကား။ အသမာဟိတံ။ တည်ကြည်ခြင်းသမာဓိနှင့်မယှဉ်သော၊ စိတ္တံဝါ။ သိခြင်းစိတ်ကိုမူလည်း။ အသမာဟိတံ။ တည်ကြည်ခြင်းသမာဓိနှင့်မယှဉ်သော၊ စိတ္တံ။ သိခြင်းစိတ်တည်း။ ဣတိ။ ဤသို့။ ပဇာနေယျံ။ အပြားအားဖြင့်သိရပါမူကား။ ဝိရတ္တံ။ ကိလေသာတို့မှလွတ်သော၊ စိတ္တံဝါ။ သိခြင်းစိတ်ကိုမူလည်း။ ဝိရတ္တံ။ ကိလေသာတို့မှလွတ်သော၊ စိတ္တံ။ သိခြင်းစိတ်တည်း။ ဣတိ။ ဤသို့။ ပဇာနေယျံ။ အပြားအားဖြင့်သိရပါမူကား။ အဝိရတ္တံ။ ကိလေသာတို့မှလွတ်သော၊ စိတ္တံဝါ။ သိခြင်းစိတ်ကိုမူလည်း။ အဝိရတ္တံ။ ကိလေသာတို့မှလွတ်သော၊ စိတ္တံ။ သိခြင်းစိတ်တည်း။ ဣတိ။ ဤသို့။ ပဇာနေယျံ။ အပြားအားဖြင့်သိရပါမူကား။ အဟောဝတ။ ကောင်းလေစွာ၊ ဣတိ။ ဤသို့။ စေအာကဓီယျ။ အကယ်၍အလိုရှိသည်ဖြစ်အံ့။ ဧဝံသတိ။ ဤသို့အလိုရှိသည်ရှိသော်။ သီလေသေဝသီလေသုဇေ။ စတုပါရိသုဒ္ဓိသီလတို့၌သာလျှင်။ ပရိပူရကာဇီ။ ဖြည့်ခြင်းကိုပြုလေ့ရှိသည်။ အဿ။ ဖြစ်ရာ၏။ (ပ)။ သုညာဂါရာနံ။ ဆိတ်ငြိမ်ရာ၌ဖြစ်ကုန်သောကမ္မဋ္ဌာန်းတို့ကို၊ ပြုဟောတာ။ ဝှားစေတတ်သည်။ အဿ။ ဖြစ်ရာ၏။ ဝိက္ခိဝါ။ ရဟန်းတို့၊ ဝိက္ခု။ ရဟန်းသည်။ အဟံ။ ငါသည်။ အနေကဝိဟိတံ။ ဈားသောအပြားရှိသော၊ ပုဗ္ဗေဒိဝါသံ။ ရှေး၌နေဘူးသောခန္ဓာအစဉ်ကို၊ အနုဿရေယျံ။ အောက်မေ့နိုင်ပါမူကား။ ကိံအနုဿရေယျံ။ အဘယ်သို့အောက်မေ့နိုင်ရာသနည်း။ ဣဒံအယံပုဗ္ဗေဒိဝါ

သော။ ဤရှေး၌နေဘူးသောခန္ဓာအစဉ်ဟူသည်။ သေယျထာကတမော၊
 အဘယ်နည်း၊ ကော်ခါဇာတိ၊ တရသောဘဝကို လည်းကောင်း၊ နွေဝါဇာ
 တိယော၊ နှစ်ခုသောဘဝတို့ကိုလည်းကောင်း၊ တိသောဝါဇာတိယော၊
 သုံးခုသောဘဝတို့ကိုလည်းကောင်း၊ စထသောဝါဇာတိယော၊ ထေးခုသော
 ဘဝတို့ကိုလည်းကောင်း၊ ပဉ္စဝါဇာတိယော၊ ငါးခုသောဘဝတို့ကိုလည်း
 ကောင်း၊ ဒသဝါဇာတိယော၊ ဆယ်ခုသော ဘဝတို့ကို လည်းကောင်း၊
 ဝိသံဝါဇာတိယော၊ ဘဝနှစ်ဆယ်တို့ကို လည်းကောင်း၊ တိသံဝါဇာတိ
 ယော၊ ဘဝသုံးဆယ် တို့ကို လည်းကောင်း၊ စက္ကာထိသံဝါဇာတိယော။
 ဘဝလေးဆယ်တို့ကိုလည်းကောင်း၊ ပညာသံဝါဇာတိယော၊ ဘဝငါးဆယ်
 တို့ကိုလည်းကောင်း၊ ဇာတိသထံဝါ၊ ဘဝထရာကို လည်းကောင်း၊ ဇာတိ
 သဟသံဝါ၊ ဘဝ ထထောင်ကို လည်းကောင်း၊ ဇာတိသထ သဟသံဝါ၊
 ဘဝတသိန်းကိုလည်းကောင်း၊ အနေကေ၊ များစွာကုန်သော၊ သံဝဇ္ဇကပ္ပေ
 ဝါ၊ သံဝဇ္ဇကပ်တို့ကို လည်းကောင်း။ အနေကေ၊ များစွာကုန်သော၊ ဝိပဇ္ဇ
 ကပ္ပေဝါ၊ ဝိပဇ္ဇကပ်တို့ကိုလည်းကောင်း၊ အနေကေ၊ များစွာကုန်သော၊ သံ
 ဝဇ္ဇဝိပဇ္ဇကပ္ပေဝါ၊ သံဝဇ္ဇဝိပဇ္ဇကပ်တို့ကို လည်းကောင်း။ အနုဿရေယျံ
 အောက်မေ့နိုင်ပါမူကား၊ အဟံ၊ ငါသည်၊ အရဗြာ၊ ဤမည်သောဘဝ၌၊ ဇေဝံ
 နာမော၊ ဤသို့အမည်ရှိသည်။ ဇေဝံဂေါက္ကော၊ ဤသို့ အနွယ်ရှိသည်။ ဇေဝံ
 ဝဇ္ဇော၊ ဤသို့အဆင်းရှိသည်။ ဇေဝံမာဟာရော၊ ဤသို့အစာအာဟာရရှိသည်။
 ဇေဝံသုဒုက္ခပဋိသံဝေဒီ၊ ဤသို့ချမ်းသာဆင်းရဲကို ခံစားရသည်။ ဇေဝံယု
 ပရိယန္တော၊ ဤသို့အသက်အပိုင်းအခြားရှိသည်။ အာထိ၊ ဖြစ်ပြီ၊ သောအဟံ၊
 ထိုငါသည်။ ထတော၊ ထိုဘဝမှ၊ ရတော၊ ရထေခဲ့သည်ရှိသော်၊ အရဗြာ၊ ဤ
 မည်သောဘဝ၌၊ ဥပပါဒိ၊ ထင်ရှားဖြစ်ပြီ၊ တတြာဝါ၊ ထိုဘဝ၌လည်း၊ ဇေဝံနာ
 မော၊ ဤသို့အမည်ရှိသည်၊ ဇေဝံဂေါက္ကော၊ ဤသို့အနွယ်ရှိသည်၊ ဇေဝံဝဇ္ဇော၊
 ဤသို့အဆင်းရှိသည်။ ဇေဝံမာဟာရော၊ ဤသို့အစာအာဟာရရှိသည်။ ဇေ
 သုဒုက္ခပဋိသံဝေဒီ၊ ဤသို့ချမ်းသာဆင်းရဲကို ခံစားရသည်။ ဇေဝံယုပရိ
 ယန္တော၊ ဤသို့အသက်အပိုင်းအခြားရှိသည်။ အာထိ၊ ဖြစ်ပြီ၊ သောအဟံ၊
 ထိုငါသည်။ ထတော၊ ထိုဘဝမှ၊ ရတော၊ ရထေခဲ့သည်ရှိသော်၊ ဣတိ၊ ဤဘဝ
 ၌။ ဥပပါဒော၊ ပဋိသန္ဓေနေသောအားဖြင့်ဖြစ်၏။ ဣတိ၊ ဤသည်လျှင်တည်း။
 ဣတိ၊ ဤသို့အနုဿရေယျံ၊ အောက်မေ့နိုင်ပါမူကား။ ဣတိ၊ ဤသို့၊ သာကာ
 ရံ၊ အခြင်းအရာနှင့်တကွဖြစ်သော၊ သဥဒ္ဓေသံ၊ ညွှန်းခြင်းနှင့်တကွဖြစ်သော၊
 အနေကဝိဟိထံ၊ များသောအပြားရှိသော၊ ပုဗ္ဗေနိဝါထံ၊ ရှေး၌နေဘူးသော

ခန္ဓာအစဉ်ကို၊ အနုဿရေယျံ၊ အောကံဓေနိုင်ပါမူကား၊ အဟောဝတ၊
 ကောင်းလေစွဲ၊ ဤသို့၊ စေအာကင်္ဂေယျံ၊ အကယ်၍ အလိုရှိသည်ဖြစ်အံ့၊
 ဧဝံသတိ၊ ဤသို့အလိုရှိသည်ရှိသော်၊ သီလေသွေဝ သီလေသုဝေ၊ စတု
 ပါရိသုဒ္ဓိသီသတိန္ဒြိ သာလျှင်၊ ပရိပူရကာရီ၊ ဖြည့်ခြင်းကို ပြုလေ့ရှိသည်။
 အဿ၊ ဖြစ်ရာ၏ (ပ)။ သုညာရာဂါနံ၊ ဆိတ်ငြိမ်ရာ၌ဖြစ်ကုန်သောကမ္မဋ္ဌာန်း
 တို့ကို၊ ဖြူဟေတာ၊ ပွားစေတတ်သည်။ အဿ၊ ဖြစ်ရာ၏။ ဩက္ခဝေ၊ ရဟန်း
 တို့၊ တိက္ခာ၊ ရဟန်းသည်၊ အဟံ၊ ဝါသည်၊ ဝိသုဒ္ဓေန၊ အထူးသဖြင့်စင်ကြယ်
 သော၊ အတိက္ကန္တနာသနော၊ လူတို့၏စက္ခုပသာဒကို လွန်၍ ပါရုံကို မြင်
 ခြင်းငှါ စွမ်းနိုင်သော၊ ဒိဗ္ဗေနစက္ခုနာ၊ ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့်၊ စဝမာနေ၊
 ရသေ့ဆဲဖြစ်ကုန်သော၊ ဥပပဇ္ဇမာနေ၊ ပမိုသန္ဓေနေဆဲဖြစ်ကုန်သော၊ ဟိနေ၊
 ယုတ်ကုန်သော၊ ပဏီတေ၊ မြတ်ကုန်သော၊ သုပဏ္ဏေ၊ ကောင်းသောအဆင်း
 ရှိကုန်သော၊ ဒုဗ္ဗဏ္ဏေ၊ မကောင်းသောအဆင်းရှိကုန်သော၊ သုဂတေ၊ ကောင်း
 သောအလားရှိကုန်သော၊ ဒုဂ္ဂတေ၊ မကောင်းသော အလားရှိကုန်သော၊
 သုတ္တံ၊ သတ္တဝါတို့ကို၊ ပသေယျံ၊ မြင်ရပါမူကား၊ ယထာကမ္မူပဂေ၊ ကံ
 အားလျော်စွာကပ်၍ ဖြစ်ကုန်သော။ သတ္တေ၊ သတ္တဝါတို့ကို၊ ပဇာနေယျံ၊
 အပြားအားဖြင့်သိရပါမူကား၊ ကံ ပဇာနေယျံ၊ အဘယ်သို့ အပြားအားဖြင့်
 သိရာသနည်း၊ ဘောဇ္ဇော၊ အရှင်ဖြစ်ကုန်သော၊ ဣမေသတ္တော၊ ဤသတ္တဝါတို့
 သည်၊ ဝဏ၊ စင်စစ်၊ ကာယဗုဒ္ဓဂိတေန၊ ကာယဗုဒ္ဓရိုက်နှင့်၊ သမန္နာဂတာ။
 ပြည့်စုံကုန်၏။ ဝစီဗုဒ္ဓဂိတေန၊ ဝစီဗုဒ္ဓရိုက်နှင့်၊ သမန္နာဂတာ၊ ပြည့်စုံကုန်၏။
 မနောဗုဒ္ဓဂိတေန၊ မနောဗုဒ္ဓရိုက်နှင့်၊ သမန္နာဂတာ၊ ပြည့်စုံကုန်၏။ အရိယာ
 နံ၊ မြတ်သောအရိယာတို့ကို၊ ဥပဝါဒကာ၊ ကဲ့ရဲ့စွပ်စွဲတတ်ကုန်၏။ မိစ္ဆာဒိဋ္ဌိ
 ကာ၊ မှားသောအယူရှိကုန်၏။ မိစ္ဆာဒိဋ္ဌိကမ္မသမာဒါနာ၊ မိစ္ဆာဒိဋ္ဌိကိစ္ဆာသုတ
 ပါးတို့ကိုဆောက်တည်စေကုန်၏။ တေသတ္တာ၊ ထိုသတ္တဝါတို့သည်၊ ကာ
 ယဿ၊ ခန္ဓာကိုယ်၏။ ဘေဒါ၊ ပျက်ခြင်းကြောင့်၊ မရဏာ၊ သေသည်မှာ၊ ပရံ၊
 နေံ၌၊ အပါယ်၊ ချမ်းသာကင်းသော၊ ဒုဂ္ဂတိ၊ မကောင်းမှုကိုပြုသောသူတို့၏
 ထားရာဖြစ်သော၊ ဝိနိပါတံ၊ ပျက်စီး၍ ကျရာဖြစ်သော၊ နိရယံ၊ ငရဲသို့၊ ဥပပန္နာ၊
 ရောက်သေကုန်၏။ ဘောဇ္ဇော၊ အရှင်ဖြစ်ကုန်သော။ ဣမေဝါပနသတ္တာ၊ ဤ
 သတ္တဝါတို့သည်ကား၊ ကာယသုစရိတေန၊ ကာယသုစရိုက်နှင့်၊ သမန္နာဂ
 တာ၊ ပြည့်စုံကုန်၏။ ဝစီသုစရိတေန၊ ဝစီသုစရိုက်နှင့်၊ သမန္နာဂတာ၊
 ပြည့်စုံကုန်၏။ မနောသုစရိတေန၊ မနောသုစရိုက်နှင့်၊ သမန္နာဂတာ၊ ပြည့်
 စုံကုန်၏။ အရိယာနံ၊ မြတ်သော အရိယာတို့ကို၊ အနုပဝါဒကာ၊ မကဲ့ရဲ့

မစွပ်စွဲတတ်ကုန်၊ သဗ္ဗဒိဋ္ဌိကာ၊ ကောင်းသော အယုဂ္ဂိကုန်၏။ သဗ္ဗဒိဋ္ဌိကမ္မ
သမာဒါနာ၊ သဗ္ဗဒိဋ္ဌိကံ၌ သူမပါးတို့ကို ဆောက်တည် စေတတ်ကုန်၏။
ထောသက္ကာ၊ ထိုသတ္တဝါတို့သည်၊ ကာယဿ၊ ခန္ဓာကိုယ်၏။ ဘေဒါ၊ ပျက်
ခြင်းကြောင့်၊ မရတာ၊ သေသည်မှ၊ ပရံ၊ နောက်၌၊ သုဂတိံ၊ ကောင်းမှုကိုပြု
သောသူတို့၏သားရာဖြစ်သော၊ သဂ္ဂံ၊ မြတ်သော ရူပါရုံစသည်တို့၏တည်ရာ
ဖြစ်သော၊ လောကံ၊ နတ်ပြည်သို့၊ ဥပပန္နာ၊ ရောက်လေကုန်၏။ ဣတိ၊ ဤသို့၊
ပဇာနေယျံ၊ အပြားအားဖြင့်သိရပါမူကား၊ ဣတိ၊ ဤသို့၊ ဝိသုဒ္ဓေန၊ အထူးသ
ဖြင့်စင်ကြယ်သော၊ အဘိက္ကမ္မာနုသကေန၊ လူတို့၏စက္ခုပသာဒကိုလွန်၍
ရူပါရုံကိုမြင်ခြင်းငှါစွမ်းနိုင်သော၊ ဒိဗ္ဗေနစက္ခုနာ၊ ဒိဗ္ဗစက္ခု အဘိညာဉ်ဖြင့်၊
စဝမာနေ၊ ရသေ့တစ်ပါးဖြစ်ကုန်သော၊ ဥပပန္နမာနေ၊ ပဋိသန္ဓေနေဆဲဖြစ်ကုန်
သော၊ ဟိန္ဒန၊ ယုတ်ကုန်သော၊ ပဏိဒတ၊ မြတ်ကုန်သော၊ သုဂဇ္ဈော၊ ကောင်း
သောအဆင်းရှိကုန်သော၊ ဗုဒ္ဓဇ္ဈော၊ မကောင်းသော အဆင်းရှိကုန်သော။
သုဂတေ၊ ကောင်းသောအလားရှိကုန်သော၊ ဗုဂ္ဂတေ၊ မကောင်းသောအလား
ရှိကုန်သော၊ သတ္တေ၊ သတ္တဝါတို့ကို၊ ပသေယျံ၊ မြင်ရပါမူကား၊ ယထာကမ္မူ၊
ပဝေးကံအားလျော်စွာကပ်၍ဖြစ်ကုန်သော၊ သတ္တေ၊ သတ္တဝါတို့ကို၊ ပဇာ
နေယျံ၊ အပြားအားဖြင့်သိရပါမူကား၊ အဟောဝတ၊ ကောင်းလေစွ၊ ဣတိ၊ ဤ
သို့၊ စေအာကဇော်ယု၊ အကယ်၍ အလိုရှိသည်ဖြစ်အံ့၊ ဧဝံသတိ၊ ဤသို့အလိုရှိ
သည်ရှိသော်၊ သိဒ္ဓေသေဝသိဇ္ဈေသုဂေ၊ စတုပါရိသုဒ္ဓိသိထတို့၌သားလျှင်၊
ပရိပူရကာရီ၊ ဖြည့်ခြင်းကိုပြုလေ့ရှိသည်၊ အဿ၊ ဖြစ်ရာ၏။ အဇ္ဈတ္တံ၊ အဇ္ဈတ္တ
သန္တာန်၌၊ စေတောသမထံ၊ စိတ်၏တည်ကြည်ခြင်းသမာဓိ၌၊ အနုယုတ္တော၊
အာနိတလဲလဲယဉ်သည်။ အနိရာကတဇ္ဈာနေ၊ ပျက်သောချာန်ရှိသည်။
ဝိပဿနာယ၊ ရုစမ်းပါးသောအနုပဿနာနှင့်၊ သမန္နာဂထော၊ ပြည့်စုံသည်။
သုညာဂါရာနံ၊ ခိတ်ငြိမ်ရာ၌ဖြစ်ကုန်သောကမ္မဋ္ဌာန်းတို့ကို ဗြူဟေတာ၊ ပွား
စေတတ်သည်။ အဿ၊ ဖြစ်ရာ၏။ ဝိက္ခဝေ၊ ရဟန်းတို့၊ ဝိက္ခူ၊ ရဟန်းသည်။
အဟံ၊ ငါသည်။ အာသဝါနံ၊ ယိုစီးခြင်းအာသဝေတရားတို့၏။ ခယာ၊ ကုန်
ခြင်းကြောင့်၊ အနာသဝံ ယိုစီးခြင်းအာသဝေတရားတို့မှကင်းသော၊ စေ
တောဝိရတ္တံ၊ အရဟတ္တဖိုလ်စိတ်နှင့်ယဉ်သော သမာဓိကိုလည်းကောင်း၊
ပညာဝိရတ္တံ၊ ထိုသမာဓိနှင့်ယဉ်သောပညာကိုလည်းကောင်း၊ ဒိဗ္ဗေဝဓမ္မေ၊
မျက်မှောက်သောကိုယ်၏အဖြစ်နှိုသားလျှင်၊ သယံ၊ ကိုယ်တိုင်၊ အဘိညာအ
ဘိညာယ၊ ထူးသောဥာဏ်ဖြင့်သိ၍၊ သန္တိကတွာ၊ မျက်မှောက်၍ ဥပသမ္ပဇ္ဇေ၊
ပြည့်စုံစေ၍၊ ဝိဟရေယျံ၊ နေရပါမူကား၊ အဟောဝတ၊ ကောင်းလေစွ၊ ဣတိ၊

ဤသို့စေအာကဇီယုအကယ်၍အလိုရှိသည်ဖြစ်အံ့၊ ဧဝံသတိ၊ ဤသို့အလို
ရှိသည်ရှိသော်။ သီလေသွေဝသီလေသုဝေ၊ စတုပါရိသုဒ္ဓိသီလတို့၌ သာ
လျှင်၊ ပရိပူရကာရိ၊ ဖြည့်ခြင်းကိုပြုလေ့ရှိသည်၊ အဿ၊ ဖြစ်ရာ၏၊ အတ္တတ္ထံ၊
အတ္တတ္ထသန္တာန်၌၊ စေတောသမထံ၊ စိတ်၏ တည်ကြည်ခြင်း သမာဓိ၌၊
အနုယုတ္တော၊ အတန်တလဲလဲယှဉ်သည်၊ အနိရာကထာဇ္ဈာနော၊ မပျက်သော
ဈာန်ရှိသည်၊ ဝိပဿနာယ၊ ခုနစ်ပါးသောအနုပဿနာနှင့်၊ သမန္ဓာဂထော၊
ပြည့်စုံသည်၊ သုညာဂါရာနံ၊ ဆိတ်ငြိမ်ရာ၌ဖြစ်ကုန်သော ကမ္မဋ္ဌာန်းတို့ကို၊
ဗြူဟေတာ၊ ဝှားစေထတ်သည်၊ အဿ၊ ဖြစ်ရာ၏၊ သိက္ခဝေ၊ ရဟန်းတို့
သမ္ပန္နသီလံ၊ သီလနှင့်ပြည့်စုံကုန်သည်ဖြစ်၍၊ ဝိဟရထ၊ နေကြကုန်လော့၊
သမ္ပန္နပါတိမောက္ခာ၊ ပါတိမောက္ခသီလနှင့်ပြည့်စုံကုန်သည်ဖြစ်၍၊ ဝိဟရထ
နေကြကုန်လော့၊ ပါတိမောက္ခသံဝရသံဝတာ၊ ပါတိမောက္ခသံဝရသီလ၌
စောင့်ရှောက်ကုန်သည်ဖြစ်၍၊ ဝိဟရထ၊ နေကြကုန်သော၊ အာစာရဂေါရေ
သမ္ပန္နံ၊ အကျင့်ဆွမ်းခံရွာနှင့်ပြည့်စုံကုန်သည်ဖြစ်၍၊ ဝိဟရထ၊ နေကြကုန်
ထော၊ အနုမတ္တေသု၊ အနည်းငယ်မျှသာဖြစ်ကုန်သော၊ ဝဇ္ဇေသု၊ အပြစ်တို့၌။
ဘယဒဿာပီ၊ ဘေးကိုရှုလေ့ရှိကုန်သည်ဖြစ်၍၊ ဝိဟရထ၊ နေကြကုန်ထော၊
သိက္ခာပဒေသု၊ သိက္ခာဝန်တို့၌၊ သိက္ခိတပ္ပံ၊ ဖြည့်ကျင့်အပ်သောကာယိက
သီလဝါစသိကထိထကို၊ သမာဒါယ၊ ကောင်းစွာဆောက်တည်၍၊ သိက္ခထ၊
ကျင့်ကြကုန်လော့၊ ယံထံဝစနံ၊ အကြင်သီလသမ္ပန္နစသောစကားကို၊ ဣတိ
ဣဒိနာအနုက္ကမေန၊ ဤဝိယမနာပအစရှိသောအစဉ်ဖြင့်၊ ဝုဗ္ဗေ၊ ရှေး၌၊ မဃာ၊
ငါတုရားသည်၊ ဝုတ္တံ၊ မိန့်ဆိုအပ်ပြီ၊ ဧတံဝစနံ၊ ထိုသီလသမ္ပန္နစသောစကား
ကို၊ ဣဒံပထံ၊ ဤအကျိုးအာနိသင်ကို၊ ပဋိစ္စသန္တာယ၊ ခုနစ်၍၊ ဝုတ္တံ၊ မိန့်ဆို
အပ်၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်ထော်မူ၏၊ ဣဒံ၊ ဤအာကဇီယုသုတ်ကို၊
ဘဂဝါ၊ မြတ်စွာတုရားသည်၊ အဝေါစ၊ မိန့်ထော်မူ၏၊ ထေဝိက္ခ၊ ထိုရဟန်း
တို့သည်၊ အတ္တမနာ၊ နှစ်သက်သောစိတ်ရှိကုန်သည်ဖြစ်၍၊ ဘဂဝတော၊ မြတ်
စွာတုရား၏၊ ဘာသိတံ၊ ဟောထော်မူအပ်သောစကားတော်ကို၊ အဘိနန္ဒု၊
အလွန်နှစ်သက်ဝမ်းမြောက်ကုန်ပြီ၊ ဣတိ၊ ဤသို့၊ သုတံ၊ ကြားအပ်ပါ၏၊
ဧဝံ၊ ခြောက်ခု မြောက်သော၊ အာကဇီယု သုတ္တံ၊ အာကဇီယု
သုတ်သည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ၂

ဘန္တေ၊ အရှင်ထုရား ကဿပ၊ ဣဒံသုတ္တံ၊ ဤဝတ္ထုသုတ်ကို၊ မေမယော၊
 အက္ခန္တိ အာနန္ဒာသည်။ ဘဂဝတော၊ မြတ်စွာဘုရား၏၊ သမ္ဗုခါ၊ မျက်
 မှောက်တော်မူ၊ ဧဝံ၊ ဤသို့၊ သုတံ၊ ကြားအပ်ပါ၏။ ဣံသုတံ၊ အဘယ်သို့
 ကြားအပ်ပါသနည်း၊ ဧကံ၊ ထပါးသော၊ သမယံ၊ အခါ၌၊ ဘဂဝါ၊ မြတ်စွာ
 ဘုရားသည်၊ သာဝတ္ထိယံ၊ သာဝတ္ထိပြည်၌၊ အနာထဝိဇ္ဇိကဿ၊ အနာထဝိဇ္ဇာ
 သူဌေး၏၊ အာရာမေ၊ နှလုံးမွေ့လျော် ပျော်ဘွယ်ရာဖြစ်သော၊ ဇေတဝနေ၊
 ဇေတဝန် ကျောင်းတော်၌၊ ဝိဟရတိ၊ နေထောင်မူ၏၊ ထဩဂေါ၊ ထိုသို့နေ
 ထောင်မူသောအခါ၌၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဘိက္ခု၊ ရဟန်းတို့ကို၊
 ဘိက္ခဝေါတိ၊ ရဟန်းတို့ဟူ၍၊ အာမန္တေ၊ မိန့်တော်မူ၏။ ထေ၊ အရှင်ထုရား
 အား၊ ဘဒ္ဒံ၊ ကောင်းခြင်းသည်၊ ဟောတု၊ ဖြစ်စေသတည်း။ ဣတိ၊ ဤသို့၊ တေ
 ဘိက္ခု၊ ထိုရဟန်းတို့သည်၊ ဘဂဝတော၊ မြတ်စွာဘုရားအား၊ ပစ္စုသောသုံ၊
 ဝန်ခံကုန်၏၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဧတံဝစနံ၊ ဤစကားကို၊ အဝေါစ၊
 မိန့်တော်မူ၏။ ဣံအဝေါစ၊ အဘယ်သို့ မိန့်တော်မူသနည်း။ ဘိက္ခဝေ၊
 ရဟန်းတို့၊ သေယျထာဝိ၊ ဥပမာ မည်သည်ကား၊ ယံဝတ္ထံ၊ အကြင်ပုဆိုး
 သည်၊ သံကိလိဋ္ဌံ၊ မြူစသည်တို့ဖြင့် ညစ်နွမ်း၏၊ မထဂ္ဂဟိထံ၊ ရွှေအညစ်
 အကြေးစသည်တို့ဖြင့်လိမ်းကျံ၏၊ တမေနံ၊ ထိုပုဆိုးကို၊ ရဇကော၊ ခဝါသည်
 သည်၊ ယတ္ထိံ၊ ယတ္ထိံ၊ ရင်္ဂီဇာတေ၊ အကြင်အကြင်ဆိုးရည်၌၊ ဥပသံဟရေယျ၊
 နှစ်ငြားအုံ၊ ဒီဏကာယ၊ ညိုသောအဆင်းရှိစိမ့်သောငှါ၊ ယဒိဥပသံဟရေယျ၊
 အကယ်၍ပေါက်ရက်ရည် စသည်တို့၌ နှစ်ငြားအုံ၊ ဒီဏကာယ၊ ရွှေသော
 အဆင်းရှိစိမ့်သောငှါ၊ ယဒိဥပသံဟရေယျ၊ အကယ်၍ မဟာဇေယျာ၊ ပွင့်
 ရည်၌နှစ်ငြားအုံ၊ ထောဟိထကာယ၊ ဒီသော အဆင်းရှိစိမ့်သောငါ၊ ယဒိဥပ
 သံဟရေယျ၊ အကယ်၍ မိုးစေ့ပွင့်နှင့်တူသော ဆိုးရည်၌နှစ်ငြားအုံ၊ မဂ္ဂဋ္ဌ
 ကာယ၊ မောင်းသောအဆင်းရှိစိမ့်သောငှါ၊ ယဒိဥပသံဟရေယျ၊ အကယ်၍
 ကုဏားဇထပ်ပွင့်နှင့်တူသောဇဉ်းငယ်ဒီသောဆိုးရည်၌နှစ်ငြားအုံ၊ ဧဝံသန္တေ
 ဝိ၊ ဤသို့ဆိုးရည်၌ နှစ်ငြားသော်လည်း၊ ဒုရတ္တဝဏ္ဏမေဝ၊ မကောင်းသဖြင့်
 ဆိုးအပ်သော အဆင်းရှိသည်သာလျှင်၊ အဿ၊ ဖြစ်ရာ၏။ အပရိသုဒ္ဓဝဏ္ဏ
 မေဝ၊ မစင်ကြယ်သော အဆင်းရှိသည်သာလျှင်၊ အဿ၊ ဖြစ်ရာ၏။ ထံ၊
 ထိုပုဆိုးသည်၊ ကိဿဟောတု၊ အဘယ်အကြောင်းကြောင့်၊ ဤဒိသံ၊ ဤသို့
 သဘောရှိသည်၊ ဟောတိ၊ ဖြစ်သနည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝတ္ထုဿ၊ ပုဆိုး

၏။ အပရိသုဒ္ဓတ္တော၊ မစင်ကြယ်သည်၏ အဖြစ်ကြောင့်၊ ဤဒိသံ၊ ဤသို့သဘောရှိသည်၊ ဟောတိ၊ ဖြစ်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝေမေခံခေါ၊ ထိုအတူသာလျှင်၊ ဝိတ္တေ၊ ဝိတ်သည်၊ သံကိလိဋ္ဌေ၊ ညစ်နွမ်းသည် ရှိသော်၊ ဒုဂ္ဂတိ၊ မကောင်းသောအထားကို၊ ပါဒိကင်္ခါ၊ အလိုရှိအပ်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ သေယျထာဝိ၊ နှိုင်းယှဉ်စရာ ဥပမာမည်သည်ကား၊ ယံဝတ္ထံ၊ အကြင်ပုဆိုးသည်၊ ပရိသုဒ္ဓံ၊ စင်ကြယ်၏။ ပရိယောဒါတံ၊ ပြုစင်၏။ ထမေနံ၊ ထိုပုဆိုးကို၊ ရဇကော၊ ဝေါသည်သည်၊ ယသ္မိံယသ္မိံ၊ ရင်စာတေ၊ အကြင် အကြင်ဆိုးရည်၌၊ ဥပသံဟရေယျ၊ နှစ်ငြားအံ့၊ နိလကာယ၊ ညှိသောအဆင်းရှိမိမ့်သောငှါ၊ ယဒိဥပသံဟရေယျ၊ အကယ်၍ ပေါက်ပွင့်ရည်စသည်တို့၌ နှစ်ငြားအံ့၊ ပီတကာယ၊ ရွှေသောအဆင်းရှိမိမ့်သောငှါ၊ ယဒိဥပသံဟရေယျ၊ အကယ်၍ မဟာထေရ်၊ ပွင့်ရည်၌ နှစ်ငြားအံ့၊ ထောဟိတကာယ၊ နိသောအဆင်းရှိမိမ့်သောငှါ၊ ယဒိဥပသံဟရေယျ၊ အကယ်၍ မိုးစွေပွင့်နှင့်တူသော ဆိုးရည်၌ နှစ်ငြားအံ့၊ မဂ္ဂဋ္ဌကာယ၊ မောင်းသော အဆင်းရှိမိမ့်သောငှါ၊ ယဒိဥပသံဟရေယျ၊ အကယ်၍ ကုသားဇလပ်ပွင့်နှင့်တူသော ဇဉ်းငယ်နိသောဆိုးရည်၌ နှစ်ငြားအံ့၊ ဇံသန္တေဝိ၊ ဤသို့ဆိုးရည်၌ နှစ်ငြားသော်လည်း၊ သုဂုတ္တဝတ္ထမေဝ၊ ကောင်းစွာဆိုးအပ်သောအဆင်းရှိသည်သာလျှင်၊ အဿ၊ ဖြစ်ရာ၏။ ပရိသုဒ္ဓဝတ္ထမေဝ၊ စင်ကြယ်သော အဆင်းရှိသည်သာလျှင်၊ အဿ၊ ဖြစ်ရာ၏။ တံ၊ ထိုပုဆိုးသည်၊ ကိဿဟေတု၊ အဘယ်အကြောင်းကြောင့်၊ ဤဒိသံ၊ ဤသို့သဘောရှိသည်၊ ဟောတိ၊ ဖြစ်သနည်း။ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝတ္ထဿ၊ ပုဆိုး၏။ ပရိသုဒ္ဓတ္တော၊ စင်ကြယ်သည်၏ အဖြစ်ကြောင့်၊ ဤဒိသံ၊ ဤသို့သဘောရှိသည်၊ ဟောတိ၊ ဖြစ်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝေမေခံခေါ၊ ထိုအတူသာလျှင်၊ ဝိတ္တေ၊ ဝိတ်သည်၊ အသံကိလိဋ္ဌေ၊ မညစ်နွမ်းသည် ရှိသော်၊ သုဂတိ၊ ကောင်းသောအထားကို၊ ပါဒိကင်္ခါ၊ အလိုရှိအပ်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝိတ္တဿ၊ ဝိတ်၏။ ဥပတ္တိလေဿ၊ ညစ်ညူးကြောင်း ဖြစ်သော တရားတို့ဟူသည်၊ ကထမေဝ၊ အဘယ်သည်တို့နည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ အဘိဇ္ဈာ၊ မိမိဥစ္စာ၌ တစ်မက်မောသောဆန္ဒရာဂသည်လည်းကောင်း၊ ဝိသမေဝေ၊ တော၊ သူတပါးတို့၏ ဥစ္စာ၌ တစ်မက်မောသောဆန္ဒ ရာဂသည်လည်းကောင်း၊ ဝိတ္တဿ၊ ဝိတ်၏။ ဥပတ္တိလေသော၊ ညစ်ညူးကြောင်းဖြစ်သော တရားတည်း။ ဗျာပါဒေါ၊ ကိုးပါးသော အာစာတ ဝတ္ထုတို့၌ ဖြစ်သော ဗျာပါဒသည်။ ဝိတ္တဿ၊ ဝိတ်၏။ ဥပတ္တိလေသော၊ ညစ်ညူးကြောင်းဖြစ်သော တရားတည်း။ ကောဝေ၊ ဆယ်ပါးသော အာစာတဝတ္ထုတို့၌ဖြစ်သော ကောဝေသည်။

ဝိတ္တဿ၊ ဝိတ်ဇ္ဇိ၊ ဥပက္ကိလေသော၊ ညှပ်ညှူးကြောင်းဖြစ်သောတရားတည်း၊
 ဥပနာဟော၊ ဝိတ်ကိုနှောင်ခွဲတတ်သော ဥပနာဟာသည်။ ဝိတ္တဿ၊ ဝိတ်ဇ္ဇိ၊
 ဥပက္ကိလေသော၊ ညှပ်ညှူးကြောင်းဖြစ်သောတရားတည်း၊ မကွော၊ သူတပါး
 ကျေးဇူးကိုချေထုတ်သော မကွသည်။ ဝိတ္တဿ၊ ဝိတ်ဇ္ဇိ၊ ဥပက္ကိလေသော၊
 ညှပ်ညှူးကြောင်းဖြစ်သောတရားတည်း၊ ပဇ္ဇာသော၊ အမြင်ပြုခြင်းထက္ခကာ
 ရှိသောပဇ္ဇာသည်။ ဝိတ္တဿ၊ ဝိတ်ဇ္ဇိ၊ ဥပက္ကိလေသော၊ ညှပ်ညှူးကြောင်း
 ဖြစ်သောတရားတည်း၊ ဣဿာ၊ ငြိမ့်ခြင်းဣဿာသည်။ ဝိတ္တဿ၊ ဝိတ်ဇ္ဇိ၊
 ဥပက္ကိလေသော၊ ညှပ်ညှူးကြောင်းဖြစ်သော တရားတည်း၊ မစ္ဆရိယံ၊ မိမိ
 စည်းစိမ်ကိုမျှတခြင်းထက္ခကာရှိသောမစ္ဆရိယသည်။ ဝိတ္တဿ၊ ဝိတ်ဇ္ဇိ၊
 ဥပက္ကိလေသော၊ ညှပ်ညှူးကြောင်း ဖြစ်သောတရားတည်း၊ မာယာ၊ မိမိ၌
 ထင်ရှားရှိသော အပြစ်ကို ဖုံးထွမ်းခြင်း ထက္ခကာရှိသော မာယာသည်။
 ဝိတ္တဿ၊ ဝိတ်ဇ္ဇိ၊ ဥပက္ကိလေသော၊ ညှပ်ညှူးကြောင်းဖြစ်သောတရားတည်း၊
 သာဓမ္မေယျံ၊ မိမိ၌မရှိသောဂုဏ်ကိုပြသည်၏အဖြစ်သည်။ ဝိတ္တဿ၊ ဝိတ်ဇ္ဇိ၊
 ဥပက္ကိလေသော၊ ညှပ်ညှူးကြောင်းဖြစ်သောတရားတည်း၊ ထဗ္ဗော၊ နိုင်မာ
 သောအဖြစ်သည်။ ဝိတ္တဿ၊ ဝိတ်ဇ္ဇိ၊ ဥပက္ကိလေသော၊ ညှပ်ညှူးကြောင်းဖြစ်
 သောတရားတည်း၊ သာဓမ္မော၊ ထိုထက်အလွန်နိုင်မာသော အဖြစ်သည်။
 ဝိတ္တဿ၊ ဝိတ်ဇ္ဇိ၊ ဥပက္ကိလေသော၊ ညှပ်ညှူးကြောင်းဖြစ်သောတရားတည်း၊
 မာနော၊ ငါသာထွင်မြတ်၏ဟု မိမိကိုယ်ကိုထောင်ထားခြင်း မာနသည်။
 ဝိတ္တဿ၊ ဝိတ်ဇ္ဇိ၊ ဥပက္ကိလေသော၊ ညှပ်ညှူးကြောင်းဖြစ်သောတရားတည်း။
 အဘိမာနော၊ ထိုထက်အလွန်ထောင်ထားသောမာနသည်။ ဝိတ္တဿ၊ ဝိတ်ဇ္ဇိ၊
 ဥပက္ကိလေသော၊ ညှပ်ညှူးကြောင်းဖြစ်သောတရားတည်း၊ မဒေါ၊ ယစ်ခြင်း
 သည်။ ဝိတ္တဿ၊ ဝိတ်ဇ္ဇိ၊ ဥပက္ကိလေသော၊ ညှပ်ညှူးကြောင်းဖြစ်သောတရား
 တည်း၊ ပမာဒေါ၊ ကာမဂုဏ်ငါးပါးတို့၌ဝိတ်ကိုထွတ်သည်၏အစွမ်းဖြင့်ဖြစ်
 သောပမာဒသည်။ ဝိတ္တဿ၊ ဝိတ်ဇ္ဇိ၊ ဥပက္ကိလေသော၊ ညှပ်ညှူးကြောင်းဖြစ်
 သောတရားတည်း၊ ဩက္ခိဝေ၊ ရဟန်းတို့၊ သေခေါ်၊ သေခဖြစ်သော၊ သော
 ဘိက္ခု၊ ထိုရဟန်းသည်။ အဘိဇ္ဈာပိသမထောဘော၊ မိမိဥစ္စာ၌တစ်မက်မော
 သောဆန္ဒရာဂသူတပါးဥစ္စာ၌တစ်မက်မောသောဆန္ဒရာဂသည်။ ဝိတ္တဿ၊
 ဝိတ်ဇ္ဇိ၊ ဥပက္ကိလေသော၊ ညှပ်ညှူးကြောင်းဖြစ်သောတရားတည်း၊ ဣတိဣပိ
 နာကာရဏေန၊ ဤသို့သော အကြောင်းဖြင့်၊ ဣတိ၊ ဤသို့၊ ဝိဒိတွာ၊ သိ၍၊
 ဝိတ္တဿ၊ ဝိတ်ကို၊ ဥပက္ကိလေသံ၊ ညှပ်ညှူးစေတတ်သော၊ အဘိဇ္ဈာပိသမ
 ထောဘံ၊ အဘိဇ္ဈာပိသမထောဘကို၊ ပဇောတိ၊ အရိယာမဂ်ဖြင့် ပယ်၏။

ဗျာပါဒေါ၊ ကိုးပါးသော အာစာတဝတ္ထုတို့၌ ဖြစ်သော ဗျာပါဒသည်၊
 စိတ္တဿ၊ စိတ်၏၊ ဥပက္ကိဇေသော၊ ညစ်ညူးကြောင်း ဖြစ်သော တရား
 ထည်း၊ ဣတိဣမိနာကာရဏေန၊ ဤသို့သောအကြောင်းဖြင့်၊ ဣတိ၊ ဤသို့၊
 ဝိဒိတွာ၊ သိ၍၊ စိတ္တဿ၊ စိတ်ကို၊ ဥပက္ကိဇေသံ၊ ညစ်ညူးစေတတ်သော၊
 ဗျာပါဒံ၊ ကိုးပါးသော အာစာတဝတ္ထုတို့၌ ဖြစ်သောဗျာပါဒကို၊ ပဇဟတိ၊
 အရိယာမဂ်ဖြင့်ပယ်၏။ ကောဓော၊ ဆယ်ပါးသော အာစာတဝတ္ထုတို့၌
 ဖြစ်သောကောဓသည်၊ စိတ္တဿ၊ စိတ်၏၊ ဥပက္ကိဇေသော၊ ညစ်ညူးကြောင်း
 ဖြစ်သောတရားထည်း၊ ဣတိဣမိနာကာရဏေန၊ ဤသို့သောအကြောင်းဖြင့်၊
 ဣတိ၊ ဤသို့၊ ဝိဒိတွာ၊ သိ၍၊ စိတ္တဿ၊ စိတ်ကို၊ ဥပက္ကိဇေသံ၊ ညစ်ညူးစေတတ်
 သော၊ ကောဓံ၊ ဆယ်ပါးသော အာစာတဝတ္ထုတို့၌ ဖြစ်သောကောဓကို၊
 ပဇဟတိ၊ အရိယာမဂ်ဖြင့်ပယ်၏။ ဥပနာဟော၊ စိတ်ကိုနှောင်ဖွဲ့တတ်သော
 ဥပနာဟသည်၊ စိတ္တဿ၊ စိတ်၏၊ ဥပက္ကိဇေသော၊ ညစ်ညူးကြောင်းဖြစ်သော
 ထရားထည်း၊ ဣတိဣမိနာကာရဏေန၊ ဤသို့သောအကြောင်းဖြင့်၊ ဣတိ၊
 ဤသို့၊ ဝိဒိတွာ၊ သိ၍၊ စိတ္တဿ၊ စိတ်ကို၊ ဥပက္ကိဇေသံ၊ ညစ်ညူးစေတတ်သော၊
 ဥပနာဟံ၊ စိတ်ကိုနှောင်ဖွဲ့တတ်သော ဥပနာဟကို၊ ပဇဟတိ၊ အရိယာမဂ်
 ဖြင့်ပယ်၏။ မက္ခော၊ သူထပါးကျေးဇူးကိုချေတတ်သောမက္ခသည်၊ စိတ္တဿ
 စိတ်၏၊ ဥပက္ကိဇေသော၊ ညစ်ညူးကြောင်းဖြစ်သောထရားထည်း၊ ဣတိဣမိ
 နာကာရဏေန၊ ဤသို့သော အကြောင်းဖြင့်၊ ဣတိ၊ ဤသို့၊ ဝိဒိတွာ၊ သိ၍၊
 စိတ္တဿ၊ စိတ်ကို၊ ဥပက္ကိဇေသံ၊ ညစ်ညူးစေတတ်သော၊ မက္ခံ၊ သူထပါး
 ကျေးဇူးကိုချေတတ်သော မက္ခကို၊ ပဇဟတိ၊ အရိယာမဂ်ဖြင့်ပယ်၏။ ပဇ္ဇာ
 သော၊ အပြိုင်ပြုခြင်းပဇ္ဇာသည်၊ စိတ္တဿ၊ စိတ်၏၊ ဥပက္ကိဇေသော၊ ညစ်
 ညူးကြောင်းဖြစ်သောထရားထည်း၊ ဣတိဣမိနာကာရဏေန၊ ဤသို့သောအ
 ကြောင်းဖြင့်၊ ဣတိ၊ ဤသို့၊ ဝိဒိတွာ၊ သိ၍၊ စိတ္တဿ၊ စိတ်ကို၊ ဥပက္ကိဇေသံ၊
 ညစ်ညူးစေတတ်သော၊ ပဇ္ဇာသံ၊ အပြိုင်ပြုခြင်း ပဇ္ဇာသကို၊ ပဇဟတိ၊ အရိ
 ယာမဂ်ဖြင့်ပယ်၏။ ဣဿာ၊ ငြိရုခြင်းဣဿာသည်၊ စိတ္တဿ၊ စိတ်၏၊ ဥပက္ကိ
 ဇေသော၊ ညစ်ညူးကြောင်းဖြစ်သောထရားထည်း၊ ဣတိဣမိနာကာရဏေန၊
 ဤသို့သောအကြောင်းဖြင့်၊ ဣတိ၊ ဤသို့၊ ဝိဒိတွာ၊ သိ၍၊ စိတ္တဿ၊ စိတ်ကို၊
 ဥပက္ကိဇေသံ၊ ညစ်ညူးစေတတ်သော၊ ဣဿံ၊ ငြိရုခြင်းဣဿာကို၊ ပဇဟတိ၊
 အရိယာမဂ်ဖြင့်ပယ်၏။ မစ္ဆရိယံ၊ မိမိစည်းစိမ်ကို ထွှါရှက်ခြင်းမစ္ဆရိယ
 သည်၊ စိတ္တဿ၊ စိတ်၏၊ ဥပက္ကိဇေသော၊ ညစ်ညူးကြောင်းဖြစ်သောထရား
 ထည်း၊ ဣတိဣမိနာကာရဏေန၊ ဤသို့သောအကြောင်းဖြင့်၊ ဣတိ၊ ဤသို့၊

ဝိဒိတွာ၊ သိ၍၊ ဝိတ္တဿ၊ ဝိတ်ကို၊ ဥပက္ကိဏေသံ၊ ညစ်ညူးစေတတ်သော၊ မစ္ဆ
ရိယံ၊ မိမိစည်းစိမ်ကိုလျှိုဝှက်ခြင်း၊ မစ္ဆရိယကို၊ ပဇာတိ၊ အရိယာမဂ်ဖြင့်
ပယ်၏။ မာယာ၊ မိမိ၌ ထင်ရှားရှိသော အပြစ်ကို ဖုံးလွှမ်းခြင်း၊ ထက္ခဏာ
ရှိသော မာယာသည်၊ ဝိတ္တဿ၊ ဝိတ်၏၊ ဥပက္ကိဏေသော၊ ညစ်ညူးကြောင်း
ဖြစ်သော ထရားတည်း။ ဣတိဣမိနာကာရဏေန။ ဤသို့သော အကြောင်း
ဖြင့်၊ ဣတိ၊ ဤသို့၊ ဝိဒိတွာ၊ သိ၍၊ ဝိတ္တဿ၊ ဝိတ်ကို၊ ဥပက္ကိဏေသံ၊ ညစ်ညူး
စေတတ်သော၊ မာယံ၊ မိမိ၌ ထင်ရှားရှိသော အပြစ်ကို ဖုံးလွှမ်းခြင်း
ထက္ခဏာရှိသော မာယာကို၊ ပဇာတိ၊ အရိယာမဂ်ဖြင့်ပယ်၏။ သာဠေ
ယျံ မိမိ၌ ထင်ရှား မရှိသောဂုဏ်ကို ပြခြင်းသာဠေယျသည်။ ဝိတ္တဿ၊
ဝိတ်၏၊ ဥပက္ကိဏေသော၊ ညစ်ညူးကြောင်းဖြစ်သော ထရားတည်း။ ဣတိ
ဣမိနာကာရဏေန၊ ဤသို့သော အကြောင်းဖြင့်၊ ဣတိ၊ ဤသို့၊ ဝိဒိတွာ၊ သိ၍၊
ဝိတ္တဿ၊ ဝိတ်ကို၊ ဥပက္ကိဏေသံ၊ ညစ်ညူးစေတတ်သော၊ သာဠေယျံ၊ မိမိ၌
ထင်ရှားမရှိသော ဂုဏ်ကိုပြခြင်းသာဠေယျကို၊ ပဇာတိ၊ အရိယာမဂ်
ဖြင့်ပယ်၏။ ထန္တော၊ ခိုင်မာသော အဖြစ်သည်။ ဝိတ္တဿ၊ ဝိတ်၏၊ ဥပက္ကိ
ဏေသော၊ ညစ်ညူးကြောင်းဖြစ်သော ထရားတည်း။ ဣတိဣမိနာ ကာရ
ဏေန။ ဤသို့သော အကြောင်းဖြင့်၊ ဣတိ၊ ဤသို့၊ ဝိဒိတွာ၊ သိ၍၊ ဝိတ္တဿ။
ဝိတ်ကို၊ ဥပက္ကိဏေသံ၊ ညစ်ညူးစေတတ်သော၊ ထန္တံ၊ ခိုင်မာသော အဖြစ်
ကို၊ ပဇာတိ၊ အရိယာမဂ်ဖြင့် ပယ်၏။ သာရန္တော၊ ထိုထက် အလွန်
ခိုင်မာသော သာရန္တသည်။ ဝိတ္တဿ၊ ဝိတ်၏၊ ဥပက္ကိဏေသော၊ ညစ်ညူး
ကြောင်း ဖြစ်သော ထရားတည်း။ ဣတိဣမိနာ ကာရဏေန။ ဤသို့သော
အကြောင်းဖြင့်၊ ဣတိ၊ ဤသို့၊ ဝိဒိတွာ၊ သိ၍၊ ဝိတ္တဿ၊ ဝိတ်ကို၊ ဥပက္ကိဏေသံ၊
ညစ်ညူး စေတတ်သော၊ သာရန္တံ၊ ထိုထက်အလွန် ခိုင်မာစေတတ်သော
သာရန္တကို၊ ပဇာတိ၊ အရိယာမဂ်ဖြင့်ပယ်၏။ မာနော၊ ငါသာလျှင်မြတ်၏
ဟုထောင်လွှားခြင်းမာနသည်၊ ဝိတ္တဿ၊ ဝိတ်၏၊ ဥပက္ကိဏေသော၊ ညစ်ညူး
ကြောင်း ဖြစ်သော ထရားတည်း။ ဣတိဣမိနာ ကာရဏေန။ ဤသို့သော
အကြောင်းဖြင့်၊ ဣတိ၊ ဤသို့၊ ဝိဒိတွာ၊ သိ၍၊ ဝိတ္တဿ၊ ဝိတ်ကို၊ ဥပက္ကိဏေသံ၊
ညစ်ညူးစေတတ်သော၊ မာနံ၊ ငါသာလျှင်မြတ်၏ဟုထောင်လွှားခြင်းမာနကို
ပဇာတိ၊ အရိယာမဂ်ဖြင့်ပယ်၏။ အဘိမာနော၊ ထိုထက်အလွန်ထောင်
လွှားခြင်း အဘိမာနသည်။ ဝိတ္တဿ၊ ဝိတ်၏၊ ဥပက္ကိဏေသော၊ ညစ်ညူး
ကြောင်း ဖြစ်သော ထရားတည်း။ ဣတိဣမိနာ ကာရဏေန။ ဤသို့သော
အကြောင်းဖြင့်၊ ဣတိ၊ ဤသို့၊ ဝိဒိတွာ၊ သိ၍၊ ဝိတ္တဿ၊ ဝိတ်ကို၊ ဥပက္ကိဏေသံ။

ညစ်ညူးစေတတ်သော၊ အတိမာနံ၊ ထိုထက်အလွန်ထောင်ထားခြင်းအတိ
မာနကို၊ ပဇဟတိ။ အရိယာမဂ်ဖြင့်ပယ်၏။ မဒေါ၊ ယစ်ခြင်းမဒသည်။
ဗိက္ကဿ၊ဗိတ်၏။ ဥပက္ကိလေသော၊ညစ်ညူးကြောင်းဖြစ်သောတရားတည်း။
ဣတိဣမိနာကာရဏေန၊ ဤသို့သောအကြောင်းဖြင့်၊ ဣတိ၊ဤသို့၊ ဝိဒိတွာ၊
သိ၍၊ ဗိက္ကဿ၊ဗိတ်ကို၊ ဥပက္ကိလေသံ၊ညစ်ညူးစေတတ်သော၊မဒံ၊ယစ်ခြင်း
မဒကို၊ ပဇဟတိ၊ အရိယာမဂ်ဖြင့်ပယ်၏။ ပမာဒေါ၊ မေ့လျော့ခြင်းပမာဒ
သည်။ဗိက္ကဿ၊ဗိတ်၏။ ဥပက္ကိလေသော၊ညစ်ညူးကြောင်းဖြစ်သောတရား
တည်း။ ဣတိဣမိနာ ကာရဏေန၊ ဤသို့သောအကြောင်းဖြင့်၊ ဣတိ၊ဤသို့၊
ဝိဒိတွာ၊သိ၍။ ဗိက္ကဿ၊ ဗိတ်ကို၊ ဥပက္ကိလေသံ၊ညစ်ညူးစေတတ်သော၊
ပမာဒံ၊ မေ့လျော့ခြင်း ပမာဒကို၊ ပဇဟတိ၊ အရိယာမဂ်ဖြင့် ပယ်၏။
(တိက္ခဝေ၊ရဟန္တံ၊ယတောယဒါ၊အကြင်အခါ၌၊ခေါ၊စင်စစ်၊ဘိက္ခုနော။
ရဟန္တံ၊အား၊ အဘိဇ္ဈာ ဝိသမ လောဘော၊ မိမိဥစ္စာ၌ ထပ်မက် မောခြင်း
အဘိဇ္ဈာသူတပါးဥစ္စာ၌တပ်မက်မောခြင်းဝိသမလောဘသည်။ဗိက္ကဿ၊
ဗိတ်၏။ဥပက္ကိလေသော၊ညစ်ညူးကြောင်းဖြစ်သောတရားတည်း။ဣတိဣမိ
နာကာရဏေန၊ ဤသို့သော အကြောင်းဖြင့်၊ ဣတိ၊ဤသို့၊ ဝိဒိတွာ၊ သိ၍၊
ဗိက္ကဿ၊ဗိတ်၏။ဥပက္ကိလေသော၊ ညစ်ညူးကြောင်းဖြစ်သော၊ အဘိဇ္ဈာ
ဝိသမလောဘော၊ မိမိဥစ္စာ၌ တပ်မက်မောခြင်း အဘိဇ္ဈာ သူတပါးဥစ္စာ၌
တပ်မက်မောခြင်း ဝိသမလောဘကို၊ ပဟိနော၊ပယ်အပ်သည်။ ဟောတိ၊
ဖြစ်၏။ ဗျာပါဒေါ၊ ကိုးပါးသော အာစာထ ဝတ္ထုတို့၌ ဖြစ်သောဗျာပါဒ
သည်။ဗိက္ကဿ၊ဗိတ်၏။ ဥပက္ကိလေသော၊ညစ်ညူးကြောင်းဖြစ်သောတရား
တည်း။ ဣတိဣမိနာကာရဏေန၊ ဤသို့သောအကြောင်းဖြင့်၊ ဣတိ၊ဤသို့၊
ဝိဒိတွာ၊သိ၍။ဗိက္ကဿ၊ဗိတ်၏။ဥပက္ကိလေသော၊ညစ်ညူးကြောင်းဖြစ်သော
ဗျာပါဒေါ၊ကိုးပါးသောအာစာထဝတ္ထုတို့၌ဖြစ်သောဗျာပါဒကို၊ပဟိနော၊
ပယ်အပ်သည်။ဟောတိ၊ဖြစ်၏။ကောဓော၊ဆယ်ပါးသောအာစာထဝတ္ထု
တို့၌ဖြစ်သော ကောဓသည်။ ဗိက္ကဿ၊ဗိတ်၏။ ဥပက္ကိလေသော၊ ညစ်ညူး
ကြောင်းဖြစ်သော တရားတည်း။ ဣတိဣမိနာ ကာရဏေန၊ ဤသို့သောအ
ကြောင်းဖြင့်၊ဣတိ၊ဤသို့၊ ဝိဒိတွာ၊သိ၍။ဗိက္ကဿ၊ဗိတ်၏။ ဥပက္ကိလေသော၊
ညစ်ညူးကြောင်းဖြစ်သော၊ကောဓော၊ဆယ်ပါးသော အာစာထဝတ္ထုတို့
၌ဖြစ်သောကောဓကို၊ပဟိနော၊ပယ်အပ်သည်။ဟောတိ၊ဖြစ်၏။ဥပနာဟော
ဗိတ်ကိုနှောင်ခွဲဘတ်သော ဥပနာဟသည်။ ဗိက္ကဿ၊ဗိတ်၏။ ဥပက္ကိလေ
သော၊ညစ်ညူးကြောင်း ဖြစ်သောတရားတည်း။ ဣတိဣမိနာကာရဏေန။

ဤသို့သောအကြောင်းဖြင့် ဣတိ၊ ဤသို့၊ ဝိဒိတွာ၊ သိ၍၊ ဝိတ္တဿ၊ ဝိတ်၏၊ ဥပတ္တိလေသော၊ ညှပ်ညှူးကြောင်းဖြစ်သော၊ ဥပနာဟော၊ ဝိတ်ကို နှောင်ဖွဲ့တတ်သော ဥပနာဟကို ပဟိနော၊ ပယ်အပ်သည်၊ ဟောတိ၊ ဖြစ်၏၊ မက္ခော၊ သူတပါးကျေးဇူးကိုချေကတ်သောမက္ခသည်၊ ဝိတ္တဿ၊ ဝိတ်၏၊ ဥပတ္တိလေသော ညှပ်ညှူးကြောင်းဖြစ်သော တရားတည်း။ ဣတိ၊ ဣဒိနာကာရဏေန၊ ဤသို့သောအကြောင်းဖြင့်၊ ဣတိ၊ ဤသို့၊ ဝိဒိတွာ၊ သိ၍၊ ဝိတ္တဿ၊ ဝိတ်၏၊ ဥပတ္တိလေသော၊ ညှပ်ညှူးကြောင်းဖြစ်သော၊ မက္ခော၊ သူတပါးကျေးဇူးကိုချေကတ်သောမက္ခကို ပဟိနော၊ ပယ်အပ်သည်၊ ဟောတိ၊ ဖြစ်၏၊ ပဇ္ဇာသော၊ အပြိုင်ပြိုင်ခြင်းပဇ္ဇာသသည်၊ ဝိတ္တဿ၊ ဝိတ်၏၊ ဥပတ္တိလေသော၊ ညှပ်ညှူးကြောင်းဖြစ်သော တရားတည်း။ ဣတိ၊ ဣဒိနာကာရဏေန၊ ဤသို့သောအကြောင်းဖြင့်၊ ဣတိ၊ ဤသို့၊ ဝိဒိတွာ၊ သိ၍၊ ဝိတ္တဿ၊ ဝိတ်၏၊ ဥပတ္တိလေသော၊ ညှပ်ညှူးကြောင်းဖြစ်သော၊ ပဇ္ဇာသော၊ အပြိုင်ပြိုင်ခြင်းပဇ္ဇာသကို ပဟိနော၊ ပယ်အပ်သည်၊ ဟောတိ၊ ဖြစ်၏၊ ဣဿာ၊ ငြိရူခြင်းဣဿာသည်၊ ဝိတ္တဿ၊ ဝိတ်၏၊ ဥပတ္တိလေသော၊ ညှပ်ညှူးကြောင်းဖြစ်သော တရားတည်း။ ဣတိ၊ ဣဒိနာကာရဏေန၊ ဤသို့သောအကြောင်းဖြင့်၊ ဣတိ၊ ဤသို့၊ ဝိဒိတွာ၊ သိ၍၊ ဝိတ္တဿ၊ ဝိတ်၏၊ ဥပတ္တိလေသော၊ ညှပ်ညှူးကြောင်းဖြစ်သော၊ ဣဿာ၊ ငြိရူခြင်းဣဿာကို ပဟိနော၊ ပယ်အပ်သည်၊ ဟောတိ၊ ဖြစ်၏၊ မစ္ဆရိယံ၊ မိမိစည်းစိမ်ကို ဣဝှက်ခြင်းမစ္ဆရိယသည်၊ ဝိတ္တဿ၊ ဝိတ်၏၊ ဥပတ္တိလေသော၊ ညှပ်ညှူးကြောင်းဖြစ်သော တရားတည်း။ ဣတိ၊ ဣဒိနာကာရဏေန၊ ဤသို့သောအကြောင်းဖြင့်၊ ဣတိ၊ ဤသို့၊ ဝိဒိတွာ၊ သိ၍၊ ဝိတ္တဿ၊ ဝိတ်၏၊ ဥပတ္တိလေသော၊ ညှပ်ညှူးကြောင်းဖြစ်သော၊ မစ္ဆရိယံ၊ မိမိစည်းစိမ်ကို ဣဝှက်ခြင်းမစ္ဆရိယကို ပဟိနော၊ ပယ်အပ်သည်၊ ဟောတိ၊ ဖြစ်၏၊ မာယာ၊ မိမိ၌ထင်ရှားရှိသော အပြစ်ကိုဖုံးလွှမ်းခြင်းလက္ခဏာရှိသောမာယာသည်၊ ဝိတ္တဿ၊ ဝိတ်၏၊ ဥပတ္တိလေသော၊ ညှပ်ညှူးကြောင်းဖြစ်သော တရားတည်း။ ဣတိ၊ ဣဒိနာကာရဏေန၊ ဤသို့သောအကြောင်းဖြင့်၊ ဣတိ၊ ဤသို့၊ ဝိဒိတွာ၊ သိ၍၊ ဝိတ္တဿ၊ ဝိတ်၏၊ ဥပတ္တိလေသော၊ ညှပ်ညှူးကြောင်းဖြစ်သော၊ မာယာ၊ မိမိ၌ထင်ရှားရှိသော အပြစ်ကိုဖုံးလွှမ်းခြင်းလက္ခဏာရှိသောမာယာကို ပဟိနော၊ ပယ်အပ်သည်၊ ဟောတိ၊ ဖြစ်၏၊ သာဠေယျံ၊ မိမိ၌မရှိသောဂုဏ်ကို ပြခြင်းသာဠေယျသည်၊ ဝိတ္တဿ၊ ဝိတ်၏၊ ဥပတ္တိလေသော၊ ညှပ်ညှူးကြောင်းဖြစ်သော တရားတည်း။ ဣတိ၊ ဣဒိနာကာရဏေန၊ ဤသို့သောအကြောင်းဖြင့်၊ ဣတိ၊ ဤသို့၊ ဝိဒိတွာ၊ သိ၍၊ ဝိတ္တဿ၊ ဝိတ်၏၊ ဥပတ္တိလေသော၊ ညှပ်ညှူးကြောင်း

ဖြစ်သော၊ သာဓဇ္ဇယျံ၊ မိမိဒ္ဓံမရှိသောဂုဏ်ကိုပြခြင်းသာဓဇ္ဇယျံကို၊ ပဟိနော
 ပယ်အပ်သည်။ ဟောတိ၊ ဖြစ်၏။ ထမ္ဘော၊ နိုင်စွာသောထမ္ဘသည်။ ဝိတ္တဿ၊
 စိတ်၏။ ဥပတ္တိလေသော၊ ညစ်ညူးကြောင်းဖြစ်သောတရားတည်း။ ဣတိဣမိ
 နာကာရဏေန၊ ဤသို့သောအကြောင်းဖြင့်၊ ဣတိ၊ ဤသို့၊ ဝိဒိတွာ၊ သိ၍၊
 ဝိတ္တဿ၊ စိတ်၏။ ဥပတ္တိလေသော၊ ညစ်ညူးကြောင်းဖြစ်သော၊ ထမ္ဘော၊
 နိုင်စွာသောထမ္ဘကို၊ ပဟိနော၊ ပယ်အပ်သည်။ ဟောတိ၊ ဖြစ်၏။ သာရမ္ဘော၊
 ထိုထက်အလွန်နိုင်စွာသော သာရမ္ဘသည်။ ဝိတ္တဿ၊ စိတ်၏။ ဥပတ္တိလေ
 သော၊ ညစ်ညူးကြောင်းဖြစ်သောတရားတည်း။ ဣတိဣမိနာကာရဏေန၊
 ဤသို့သောအကြောင်းဖြင့်၊ ဣတိ၊ ဤသို့၊ ဝိဒိတွာ၊ သိ၍၊ ဝိတ္တဿ၊ စိတ်၏။
 ဥပတ္တိလေသော၊ ညစ်ညူးကြောင်းဖြစ်သော၊ သာရမ္ဘော၊ ထိုထက်အလွန်
 နိုင်စွာသောသာရမ္ဘကို၊ ပဟိနော၊ ပယ်အပ်သည်။ ဟောတိ၊ ဖြစ်၏။ မာနော၊
 ငါသာလျှင်မြတ်၏ဟုထောင်လွှားခြင်းမာနသည်။ ဝိတ္တဿ၊ စိတ်၏။ ဥပတ္တိ
 လေသော၊ ညစ်ညူးကြောင်းဖြစ်သောတရားတည်း။ ဣတိဣမိနာကာရဏေန၊
 ဤသို့သောအကြောင်းဖြင့်၊ ဣတိ၊ ဤသို့၊ ဝိဒိတွာ၊ သိ၍၊ ဝိတ္တဿ၊ စိတ်၏။
 ဥပတ္တိလေသော၊ ညစ်ညူးကြောင်းဖြစ်သော၊ မာနော၊ ငါသာလျှင်မြတ်၏ဟု
 ထောင်လွှားခြင်းမာနကို၊ ပဟိနော၊ ပယ်အပ်သည်။ ဟောတိ၊ ဖြစ်၏။ အတိ
 မာနော၊ ထိုထက်အလွန်ငါသာလျှင်မြတ်၏ဟုထောင်လွှားခြင်းအတိမာန
 သည်။ ဝိတ္တဿ၊ စိတ်၏။ ဥပတ္တိလေသော၊ ညစ်ညူးကြောင်းဖြစ်သောတရား
 တည်း။ ဣတိဣမိနာကာရဏေန၊ ဤသို့သောအကြောင်းဖြင့်၊ ဣတိ၊ ဤသို့၊
 ဝိဒိတွာ၊ သိ၍၊ ဝိတ္တဿ၊ စိတ်၏။ ဥပတ္တိလေသော၊ ညစ်ညူးကြောင်းဖြစ်သော၊
 အတိမာနော၊ ထိုထက်အလွန်ငါသာလျှင်မြတ်၏ဟုထောင်လွှားခြင်းအတိ
 မာနကို၊ ပဟိနော၊ ပယ်အပ်သည်။ ဟောတိ၊ ဖြစ်၏။ မဒေါ၊ ယစ်ခြင်းမဒသည်။
 ဝိတ္တဿ၊ စိတ်၏။ ဥပတ္တိလေသော၊ ညစ်ညူးကြောင်းဖြစ်သောတရားတည်း။
 ဣတိဣမိနာကာရဏေန၊ ဤသို့သော အကြောင်းဖြင့်၊ ဣတိ၊ ဤသို့၊ ဝိဒိတွာ၊
 သိ၍၊ ဝိတ္တဿ၊ စိတ်၏။ ဥပတ္တိလေသော၊ ညစ်ညူးကြောင်းဖြစ်သော၊ မဒေါ၊
 ယစ်ခြင်းမဒကို၊ ပဟိနော၊ ပယ်အပ်သည်။ ဟောတိ၊ ဖြစ်၏။ ပမာဒေါ၊ ဝေ
 ဝေရုခခြင်းပမာဒသည်။ ဝိတ္တဿ၊ စိတ်၏။ ဥပတ္တိလေသော၊ ညစ်ညူးကြောင်း
 ဖြစ်သောတရားတည်း။ ဣတိဣမိနာကာရဏေန၊ ဤသို့သောအကြောင်းဖြင့်၊
 ဣတိ၊ ဤသို့၊ ဝိဒိတွာ၊ သိ၍၊ ဝိတ္တဿ၊ စိတ်၏။ ဥပတ္တိလေသော၊ ညစ်ညူး
 ကြောင်းဖြစ်သော၊ ပမာဒေါ၊ ဝေဝေရုခခြင်းပမာဒကို၊ ပဟိနော၊ ပယ်အပ်
 သည်။ ဟောတိ၊ ဖြစ်၏။ သာသိက္ခံ၊ ထိုရဟန်းသည်။ သောဘဂဝါ၊ ထိုမြတ်

စွာဘုရားသည်၊ ဣတိဝိဇ္ဇမိနာစကာရဏေန၊ ဤသို့ပူဇော်အထူးကိုခံတော်
မူထိုက်သော အကြောင်းကြောင့်လည်း၊ အရဟံ၊ အရဟမည်တော်မူ၏။
သောဘဂဝါ၊ ထိုမြတ်စွာဘုရားသည်၊ ဣတိဝိဇ္ဇမိနာစကာရဏေန၊ ဤသို့
မတောက်မပြန်ကိုယ်းတော်တိုင်သိတော်မူတတ်သော အကြောင်းကြောင့်
လည်း၊ သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာသမ္ဗုဒ္ဓမည်တော်မူ၏။ သောဘဂဝါ၊ ထိုမြတ်စွာ
ဘုရားသည်၊ ဣတိဝိဇ္ဇမိနာစကာရဏေန၊ ဤသို့ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရ
ဏတဆဲ့ငါးပါးနှင့်ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း၊ ဝိဇ္ဇာစရ
ဏသမ္ပန္နံ၊ ဝိဇ္ဇာစရဏသမ္ပန္နမည်တော်မူ၏။ သောဘဂဝါ၊ ထိုမြတ်စွာ
ဘုရားသည်၊ ဣတိဝိဇ္ဇမိနာစကာရဏေန၊ ဤသို့ကောင်းသောစကားကိုဆို
တော်မူဘက်သော အကြောင်းကြောင့်လည်း၊ သုဂတော၊ သုဂတမည်တော်
မူ၏။ သောဘဂဝါ၊ ထိုမြတ်စွာဘုရားသည်၊ ဣတိဝိဇ္ဇမိနာစကာရဏေန၊ ဤ
သို့လောကသုံးပါးကို သိတော်မူတတ်သော အကြောင်းကြောင့်လည်း၊
ဘောကဝိဒ္ဓံ၊ ယောကဝိဒ္ဓမည်တော်မူ၏။ သောဘဂဝါ၊ ထိုမြတ်စွာဘုရား
သည်၊ ဣတိဝိဇ္ဇမိနာစကာရဏေန၊ ဤသို့ယောကျ်ားတကာတို့ကို အတုမရှိ
ဆုံးမတော်မူတတ်သော အကြောင်းကြောင့်လည်း၊ အနုတ္တရေပုဂ္ဂိုလ်သဒ္ဓမ္မ
သာရထိ၊ အနုတ္တရေ ပုဂ္ဂိုလ်သဒ္ဓမ္မသာရထိမည်တော်မူ၏။ သောဘဂဝါ၊ ထို
မြတ်စွာဘုရားသည်၊ ဣတိဝိဇ္ဇမိနာစကာရဏေန၊ ဤသို့နတ်လူတို့၏ဆရာ
ဖြစ်တော်မူသော အကြောင်းကြောင့်လည်း၊ သတ္တာဒေဝမနုဿာနံ၊ သတ္တာ
ဒေဝ မနုဿာနံမည်တော်မူ၏။ သောဘဂဝါ၊ ထိုမြတ်စွာ ဘုရားသည်၊
ဣတိဝိဇ္ဇမိနာစကာရဏေန၊ ဤသို့သစ္စာလေးပါး တရားတို့ကို သိတော်
မူတတ်သော အကြောင်းကြောင့်လည်း၊ ဗုဒ္ဓေါ၊ ဗုဒ္ဓမည်တော်မူ၏။ သော
ဘဂဝါ၊ ထိုမြတ်စွာ ဘုရားသည်၊ ဣတိဝိဇ္ဇမိနာစကာရဏေန၊ ဤသို့ဘုန်း
တော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း၊ ဘဂ
ဝါ၊ ဘဂဝါမည်တော်မူ၏။ ဣတိ၊ ဤသို့၊ အနုဿရဇ္ဇော၊ အောက်မေ့သည်
ဖြစ်၍၊ ဗုဒ္ဓေ၊ မြတ်စွာဘုရား၌၊ အဝေပဿာဒေန၊ မတုန်မလှုပ်သောကြည်
ညိုခြင်းနှင့်၊ သမန္နာဂတော၊ ပြည့်စုံသည်၊ ဟောတိ၊ ဖြစ်၏။ သောဘိက္ခု၊ ထို
ရဟန်းသည်။ ဘဂဝတံ၊ မြတ်စွာဘုရားသည်။ ဓမ္မော၊ မဂ်လေးတန် ဖိုလ်လေး
တန်နိဗ္ဗာန် ပရိယတ်ဟုဆိုအပ်သော ခလ်ပါးသော တရားတော်မြတ်ကို၊
သ္မာက္ခာတော၊ ကောင်းစွာဟောတော်မူအပ်၏။ ဓမ္မော၊ မဂ်လေးတန် ဖိုလ်
လေးတန်နိဗ္ဗာန်ဟုဆိုအပ်သောကိုးပါးသော တရားတော်မြတ်သည်။ သံဒိဋ္ဌိ
ကော၊ ငြီးမွန်းအပ်သော အရိယာမဂ်ပညာဖြင့် ကိလေသာကို အောင်တော်မူ

တတ်၏။ ခမ္မော၊ မဂ်ဇေးပါးဟုဆို အပ်သောတရားတော်မြတ်သည်။ အကာ
 လိဒကော။ အခါမလင့်အရိယာဖိုလ်ဟု ဆိုအပ်သောအကျိုးကိုပေးတတ်၏။
 ခမ္မော၊ မဂ်ဇေးထန် ဖိုလ်ဇေးထန် နိဗ္ဗာန်ဟု ဆိုအပ်သော ကိုးပါးသော
 တရားတော်မြတ်သည်။ ဇေတိပသယိကော။ လာထုည့် ရှုထုည့်ဟူသော အစီ
 အရင်ကို ခံထိုက်၏။ ခမ္မော၊ မဂ်ဇေးထန် ဖိုလ်ဇေးထန် နိဗ္ဗာန်ဟု ဆိုအပ်
 သောကိုးပါးသောတရားတော်မြတ်သည်။ ဩပနေယိကော။ မိမိစိတ်၌ကပ်
 ရှိအောင်ခြင်းကိုထိုက်၏။ ခမ္မော၊ မဂ်ဇေးထန် ဖိုလ်ဇေးထန် နိဗ္ဗာန်ဟုဆို
 အပ်သောကိုးပါးသော တရားတော်မြတ်ကို၊ ဝိညူဟိ၊ အရိယာဖြစ်သော
 ပညာရှိဘို့သည်။ ပစ္စတ္တံ၊ မိမိတို့၏စိတ်၌။ ဝေဒိတဗ္ဗော၊ သိအပ် ခံစားအပ်၏။
 ဣတိ၊ ဤသို့။ အနုဿရဇ္ဇော၊ အောက်မေ့သည်ဖြစ်၍။ ခမ္မေ၊ တရားတော်၌။
 အဝေစ္စပဿဒေန၊ မတုန်မထွပ်သော ကြည်ညိုခြင်းနှင့်။ သမန္တဝတော၊
 ပြည့်စုံသည်။ ဟောတိ၊ ဖြစ်၏။ သောတိက္ခ၊ ထိုရဟန်းသည်။ ဘဂဝတော၊
 မြတ်စွာဘုရား၏။ သာဝကသံဃော၊ တပည့်သား သံဃာတော်သည်။
 သုပ္ပဗိပန္နော၊ ကောင်းစွာကျင့်တော်မူ၏။ ဘဂဝတော၊ မြတ်စွာဘုရား၏။
 သာဝကသံဃော၊ တပည့်သားသံဃာတော်သည်။ ဥဇုပ္ပဗိပန္နော၊ ခြေငုံမတ်
 စွာကျင့်တော်မူ၏။ ဘဂဝတော၊ မြတ်စွာ ဘုရား၏။ သာဝကသံဃော၊ တ
 ပည့်သားသံဃာတော်သည်။ ဥာဟပဗိပန္နော၊ နိဗ္ဗာန်အလိုငှါကျင့်တော်မူ၏။
 ဘဂဝတော၊ မြတ်စွာဘုရား၏။ သာဝကသံဃော၊ တပည့်သားသံဃာတော်
 သည်။ သာမိစိပ္ပဗိပန္နော၊ အရိုအသေပြုထိုက်အောင်ကျင့်တော်မူ၏။ စက္ကာရိ
 ဇေးပါးကုန်သော၊ ယဒိဒံယာနိဗ္ဗာနံ ပုဂ္ဂိုလ်တို့အားပေးအပ်သော အလှူကို
 မြတ်အစုံဘို့သည်။ အဋ္ဌ၊ ရှစ်ယောက်ကုန်သော၊ ယဒိဒံယေဣဒံပုဂ္ဂိုလ်တို့
 ထားအကြင်ယောက်ျားမြတ်ပုဂ္ဂိုလ်တို့သည်။ သန္တိ၊ ရှိကုန်၏။ ဘဂဝတော၊
 မြတ်စွာဘုရား၏။ ဧသေသောသာဝကသံဃော၊ ထိုအစုံလေးယောက်အ
 သိအသိ ရှစ်ယောက်သောတပည့်သားသံဃာတော်သည်။ အာဟုနေယျော၊
 အဝေးမှဆောင်၍သိသဝန်ဂုဏဝန် ပုဂ္ဂိုလ်တို့အားပေးအပ်သော အလှူကို
 ခံတော်မူထိုက်၏။ ပါဟုနေယျော၊ ချစ်နှစ်လိုအပ်သော ဧည့်သည်တို့၏အ
 ကျိုးငှါရိုသေစွာစီရင်အပ်သောအလှူကိုခံတော်မူထိုက်၏။ ဒက္ခိတေယျော၊
 တမလွန်လောကကိုယုံကြည်၍ပေးလှူအပ်သောအလှူကိုခံတော်မူထိုက်၏။
 အဗ္ဗုတိ၊ နဂုဏိယော၊ ကုသိုလ်ကောင်းမှုကိုအလိုရှိသောသူတို့၏လက်အုပ်
 ချိုခြင်းကိုပြုရာဖြစ်တော်မူ၏။ ယောကဿ၊ သတ္တယောက၏။ အနုတ္တရံ၊ အနုတ္တ
 ရော၊ အထူးမရှိသော၊ ပုညက္ခေတ္တံ၊ ပုညက္ခေတ္တော၊ ကုသိုလ်ကောင်းမှုတည်း

ဟူသောမျိုးစေတီ၏ စိုက်ပျိုးရာထယ်ယာမြေကောင်း သဘွယ်ဖြစ်တော်
မူ၏။ ဣတိ။ ဤသို့။ အနုဿရဇန္တာ၊ အောက်မှေသည်ဖြစ်၍၊ သံစော၊ သံစာာ၌၊
အဝေဂ္ဂပ္ပဿာဒေန၊ မတုန်မထွပ်သောကြည်ညိုခြင်းနှင့်၊ သမန္နာဂတော၊ ပြည့်
စုံသည်၊ ဟောတိ။ ဖြစ်၏။ အသိတိက္ခ၊ နေ၊ ထိုရဟန်းအား၊ ယထောမိ၊
အကြင်အကြင်မိမိ မိမိတို့၏ဥစ္စာဖြစ်သော အရိယာမဂ်ဟူသောအပိုင်းအ
ခြားဖြင့်၊ တံတံကိလေသဇာတံ၊ ထိုထိုကိလေသာတို့၏ဖြစ်ခြင်းကို၊ စတ္တံ၊
စွန့်အပ်သည်၊ ဟောတိ၊ ဖြစ်၏။ ဝန္တံ၊ အံအပ်သည်၊ ရတ္တံ၊ လွတ်စေအပ်သည်။
ပဟိန္နံ၊ ပယ်အပ်သည်၊ ပဒိုနိဿုဋ္ဌံ၊ အကြွင်းမဲ့စွန့်အပ်သည်၊ ဟောတိ၊ ဖြစ်၏။
သောတိက္ခ၊ ထိုရဟန်းသည်၊ အဟံ၊ ငါသည်၊ ဗုဒ္ဓေ၊ မြတ်စွာတုရား၌၊ အဝေဂ္ဂ
ပ္ပဿာဒေန၊ မတုန်မထွပ်သောကြည်ညိုခြင်းနှင့်၊ သမန္နာဂတော၊ ပြည့်စုံသည်
အမှီးဖြစ်၏။ ဣတိ။ ဤသို့။ ပစ္စဝေက္ခိယမာနော၊ ဆင်ခြင်သည်ရှိသော်၊ အတ္ထ
ဝေဒံ၊ အဝေဂ္ဂပ္ပဿာဒေယျင်အာရုံရှိသောဥာဏ်ကို၊ ယဘတိ၊ ရ၏။ ဓမ္မဝေဒံ၊
အပါယ်လေးပါးသို့မကျစေသောအားဖြင့်ဆောင်တတ်သောသောမနဿ
ထိုသောမနဿနှင့်ယှဉ်သောဥာဏ်ကို၊ ယဘတိ၊ ရ၏။ ဓမ္မ၊ ပသဉ္စိတံ၊ အတ္ထ
ဓမ္မထိုအတ္ထဓမ္မတို့၏အကျိုး စက်ဖြစ်သော ဝေဒနာကိုဆင် ခြင်သောအား
ဖြင့် ဖြစ်သော ဓမ္မနှင့် စပ်သော၊ ပါမောဇ္ဇံ၊ နှုသော ဝမ်းမြောက်ခြင်းကို၊
ယဘတိ၊ ရ၏။ ပဗုဒ္ဓိတဿ၊ နှစ်သက် ဝမ်းမြောက်ခြင်း ရှိသောရဟန်းအား၊
ဝီတိ၊ အားကြီးသောဝီတိသည်၊ ဇာယတိ၊ ဖြစ်၏။ ဝီတိမနဿ၊ ဝီတိနှင့်ယှဉ်
သောစိတ်ရှိသောရဟန်း၏၊ ကာယော၊ နာမကာယဂ္ဂပကာယသည်၊ ပသာန္တ
တိ၊ ငြိမ်း၏။ ပဿာဒ္ဓကာယော၊ ပူပန်ခြင်းငြိမ်းပြီးသော ကိုယ်ရှိသောရဟန်း
သည်၊ သုခံ၊ စေတထိကသုခကို၊ ပဒိုသံဝေဒေတံ၊ ခံစား၏။ သုခိနော၊ စေတထိ
ကသုခကိုခံစားသောရဟန်း၏၊ စိတ္တံ၊ စိတ်သည်၊ သမာဓိယတိ၊ တည်ကြည်
၏။ ဓမ္မေ၊ တရား၌၊ (ဝ)၊ သံစော၊ သံစာာ၌၊ အဝေဂ္ဂပ္ပဿာဒေန၊ မတုန်မထွပ်
သောကြည်ညိုခြင်းနှင့်၊ သမန္နာဂတော၊ ပြည့်စုံသည်၊ အမှီး ဖြစ်၏။ ဣတိ။ ဤသို့
ပစ္စဝေက္ခိယမာနော၊ ဆင်ခြင်သည်ရှိသော်၊ အတ္ထဝေဒံ၊ အဝေဂ္ဂပ္ပဿာဒေယျင်
အာရုံရှိသောဥာဏ်ကို၊ ယဘတိ၊ ရ၏။ ဓမ္မဝေဒံ၊ အပါယ်လေးပါးသို့ မကျစေ
သောအားဖြင့်ဆောင်တတ်သောသောမနဿထိုသောမနဿနှင့်ယှဉ်သော
ဥာဏ်ကို၊ ယဘတိ၊ ရ၏။ ဓမ္မ၊ ပသဉ္စိတံ၊ အတ္ထဓမ္မထိုအတ္ထဓမ္မတို့၏ အကျိုး
စက်ဖြစ်သောဝေဒနာကို ဆင်ခြင်သော အားဖြင့်ဖြစ်သောဓမ္မနှင့်စပ်သော၊
ပါမောဇ္ဇံ၊ ဝမ်းမြောက်ခြင်းကို၊ ယဘတိ၊ ရ၏။ ပဗုဒ္ဓိတဿ၊ နှစ်သက်ဝမ်း
မြောက်ခြင်းရှိသောရဟန်းအား။ ဝီတိ၊ အားကြီးသောဝီတိသည်၊ ဇာယတိ၊

ဖြစ်၏။ ပီတိမနဿ၊ ပီတိနှင့်ယှဉ်သော စိတ်ရှိသော ရဟန်း၏။ ကာယော၊ နာမကာယ ရူပကာယသည်။ ပဿန္တတိ၊ ငြိမ်း၏။ ပဿန္တကာယော၊ ပူပန်ခြင်း ငြိမ်းပြီးသော ကိုယ်ရှိသော ရဟန်းသည်။ သုခံ၊ စေတသိကသုခကို။ ဝေဒေတိ၊ ခံစား၏။ သုခိနော၊ စေတသိကသုခကို ခံစားသော ရဟန်း၏။ ဝိတ္တံ၊ စိတ်သည်။ သမာဓိယတိ၊ တည်ကြည်၏။ (မေမမ၊ ငါ့အား။ ယထောမိ၊ အကြင်အကြင် မိမိမိတို့၏ ဥစ္စာဖြစ်သော အရိယာ မဂ်ဟူသော အပိုင်းအခြားဖြင့်။ တံတံ ကိလေသဇာတံ၊ ထိုထိုကိလေသာတို့၏ ဖြစ်ခြင်းကို။ စက္ကံ၊ စွန့်အပ်သည်။ ဝန္တံ၊ အံအပ်သည်။ ဓုတ္တံ၊ လွတ်စေအပ်သည်။ ပဟိန္နံ၊ ပယ်အပ်သည်။ ပဋိ နိဿဋ္ဌံ၊ အကြွင်းမဲ့စွန့်အပ်သည်။ ဟောတိ၊ ဖြစ်၏။ သောဘိက္ခု၊ ထိုရဟန်း လည်းအဟံ၊ ငါသည်။ ဗုဒ္ဓေါ၊ ထုရား၌။ အဝေစ္စပ္ပဿဒေန၊ မတုန်ထူမပ်သော ကြည်ညိုခြင်းနှင့်။ သမန္နာဝတော၊ ပြည့်စုံသည်။ အဓိ ဖြစ်၏။ ဣတိ၊ ဤသို့။ ပစ္စာဝက္ခယမာနော၊ ဆင်ခြင်သည်ရှိသော်။ အတ္တဝေဒံ၊ အဝေစ္စပ္ပဿဒေလျှင် အာရုံရှိသော ဉာဏ်ကို။ လဘတိ၊ ရ၏။ ဓမ္မာဝဒံ၊ အပါယ်သို့ မကုစေသော အားဖြင့်ဆောင်တတ်သော သောမနဿ ထိုသောမနဿနှင့်ယှဉ်သော ဉာဏ် ကို။ လဘတိ၊ ရ၏။ ဓမ္မုပသဋ္ဌိတံ၊ အတ္ထုဓမ္မထိုအတ္ထုဓမ္မတို့၏ အကျိုးစက်ဖြစ် သော ဝေဒနာကို ဆင်ခြင်သော အားဖြင့် ဖြစ်သော ဓမ္မနှင့်စပ်သော ပါမောဇ္ဇံ၊ ဝမ်းမြောက်ခြင်းကို။ လဘတိ၊ ရ၏။ ပရဒိဘဿ၊ နှစ်သက်ဝမ်းမြောက်ခြင်း ရှိသော ရဟန်းအား။ ပီတိ၊ အားကြီးသော ပီတိသည်။ ဇာယတိ၊ ဖြစ်၏။ ပီတိ မနဿ၊ ပီတိနှင့်ယှဉ်သော စိတ်ရှိသော ရဟန်း၏။ ကာယော၊ နာမကာယ ရူပ ကာယသည်။ ပဿန္တတိ၊ ငြိမ်း၏။ ပဿန္တကာယော၊ ပူပန်ခြင်း ငြိမ်းပြီးသော ကိုယ်ရှိသော ရဟန်းသည်။ သုခံ၊ စေတသိကသုခကို။ ဝေဒေတိ၊ ခံစား၏။ သုခိ နော၊ စေတသိကသုခကို ခံစားသော ရဟန်း၏။ ဝိတ္တံ၊ စိတ်သည်။ သမာဓိ ယတိ၊ တည်ကြည်၏။ ဝိက္ခဝေ၊ ရဟန်းတို့။ ဝေပထိယော၊ ဤသို့ထိထက်၌ ရှိသော။ ဝေပဓမ္မော၊ ဤသို့ သမာဓိကွန်ရှိသော။ ဝေပညော၊ ဤသို့ပညာကွန် ရှိသော။ သေခေါ၊ သောဖြစ်သော။ သောဘိက္ခု၊ ထိုအနာဂံရဟန်းသည်။ သာ ထိနံ၊ ကောင်းသော အံ့ရှိသော သလေးတို့၏။ ဝိစိတကာဠကံ၊ ပယ်အပ်ပြီး သော အညစ်အကြေးရှိထသော။ အနေကသုပံ၊ များစွာသော ဝေဒနာဟင်း ရှိထသော။ အနေကဗျဉ္ဇနံ၊ များစွာသော ထက်သုပ်ဟင်းလျာ ရှိထသော။ ဝိဏ္ဏပါတံ၊ ဆွမ်းကို။ စေဝိတုဇ္ဇတိ၊ အကယ်၍ မူလည်း စားပြားအံ့။ ထံ၊ ထိုသို့သော ဆွမ်းကို စားခြင်းသည်။ အဿ၊ ထိုအနာဂံရဟန်းအား။ အန္တရာယာယ၊ အရဟတ္တမဂ်အရဟတ္တဖိုလ်၏ အန္တရာယ်ကို ပြုခြင်းငှါ။

နေဝဟောတိ၊ မဖြစ်သည်သာလျှင်တည်း၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ သေယျ
ထာပိ၊ နှိုင်းယှဉ်စရာ ဥပမာမည်သည်ကား၊ သံကိလိဋ္ဌံ၊ ညှစ်နှမ်းသော၊
မလဂ္ဂဟိတံ၊ အညစ်အကြေး ကပ်ငြိသော၊ ဝတ္ထံ၊ အဝတ်သည်၊ အန္တော
ဒကံ၊ အလွန် ကြည်ထင်သော ရေကို၊ အာဂမ္မ၊ စွဲ၍၊ ပရိသုန္ဓံ၊ စင်ကြယ်
သည်။ ပရိယောဒါတံ၊ ပြုစင်သည်၊ ဟောတိသေယျထာပိ၊ ဖြစ်သကဲ့သို့
ထည်းကောင်း၊ ဥက္ကာရခံ၊ ရွှေပန်းတိမ်သည်တို့၏ ရွှေကျီရာခွက်ဟု ဆို
အပ်သော ရူသာရခကို၊ အာဂမ္မ၊ စွဲ၍၊ ဇာတဂ္ဂပံ၊ ရှည်သည်၊ ပရိသုန္ဓံ၊ စင်
ကြယ်သည်၊ ပရိယောဒါတံ၊ ပြုစင်သည်၊ ဟောတိသေယျထာပိ၊ ဖြစ်သကဲ့
သို့ထည်းကောင်း၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဝေမေဝ၊ ထိုအတူသာလျှင်၊ ဧဝံ
သိးဿ၊ ဤသို့သိထကွန်ရှိသော၊ ဧဝံဓမ္မော၊ ဤသို့သမာဓိကွန်ရှိသော၊ ဧဝံ
ပညော၊ ဤသို့ပညာကွန်ရှိသော၊ သေခေါ၊ သေခဖြစ်သော၊ သောဘိက္ခု၊ ထို
အနာဂါရိဟန်းသည်၊ သာထိနံ၊ ကောင်းသောအနံ့ရှိသောသလေးတို့၏၊ ဝိဝိ
တကာဇ္ဇကံ၊ ပယ်အပ်ပြီးသော အညစ်အကြေး ရှိထသော၊ အနေကသုပံ၊
များစွာသော ဝဲနောက်ဟင်း ရှိထသော၊ အနေကဗျုဉ္ဇံ၊ များစွာသောလက်
သုပ်ဟင်းလျှာ ရှိထသော၊ ဝိဇ္ဇာပါတံ၊ ဆွမ်းကို၊ စေပိသုဉ္ဇတိ၊ အကယ်၍
မူလည်းစားငြားအံ့၊ တံ၊ ထိုသို့သော ဆွမ်းကိုစားခြင်းသည်၊ အဿ၊ ထိုအနာ
ဂါရိဟန်းအား၊ အန္တရာယာယ၊ အရဟတ္တမဂ်အရဟတ္တဖိုလ်၏ အန္တရာယ်
ကိုပြုခြင်းငှါ၊ နေဝဟောတိ၊ မဖြစ်သည် သာလျှင်တည်း၊ သောဘိက္ခု၊
ထိုအနာဂါရိဟန်းသည်၊ မေတ္တာသဟဂထေန၊ မေတ္တာနှင့်ထကွဖြစ်သော၊
စေတသာ၊ စိတ်ဖြင့်၊ ဧကံ၊ တခုသော၊ ဒိသံ၊ အရပ်မျက်နှာကို၊ ပရိတွာ၊ နှံ့စေ၍၊
ဝိဟရတိ၊ နေ၏၊ တထာ၊ ထိုအတူ၊ ဒုတိယံ၊ နှစ်ခုမြောက်သောအရပ်မျက်နှာ
ကို၊ တထာ၊ ထိုအတူ၊ တတံယံ၊ သုံးခုမြောက်သောအရပ်မျက်နှာကို၊ တထာ၊
ထိုအတူ၊ စတုတ္ထံ၊ လေးခုမြောက်သောအရပ်မျက်နှာကို၊ ဣတိ၊ ဤသို့၊ ဥဉ္ဇံ၊
အထက်အရပ်မျက်နှာကိုလည်းကောင်း၊ အဝေ၊ အောက်အရပ်မျက်နှာကို
လည်းကောင်း၊ တိရိယံ၊ ဖိထားဖြစ်သော အရပ်မျက်နှာကို လည်းကောင်း၊
သဗ္ဗမိ၊ ဆယ်ပါးသောအရပ်မျက်နှာတို့၌၊ သဗ္ဗတ္ထတာယ၊ အလုံးစုံသောစိတ်
ရှိသည်၏အဖြစ်ကြောင့်၊ သဗ္ဗာဝန္တံ၊ အလုံးစုံသေးအစိတ်ရှိသော၊ လောကံ၊
သက္ကလောကကို၊ မေတ္တာသဟဂထေန၊ မေတ္တာနှင့်ထကွဖြစ်သော၊ ဝိပုဇေ
န၊ ပြန့်ပြောသော၊ မဟပ္ပထေန၊ မြတ်သည်၏အဖြစ်ဆိုရောက်သော၊ အပ္ပ
မာဏေန၊ အတိုင်းအရှည်မရှိသောသတ္တဝါလျှင်အာရုံရှိသော၊ အဝေရေန၊
ရန်မရှိသော၊ အဗျာပဇ္ဇေန၊ ဗျာပါဒကင်းသော၊ စေတသာ၊ စိတ်ဖြင့်၊ ပရိတွာ။

နှုံးစ၍၊ ဝိဟရတိ၊ နေဇ္ဇါ၊ ကံရုဏာသဟဂတေန၊ ကရုဏာနှင့်တကွဖြစ်သော၊
 စေဘဿ၊ ဝိတ်ဖြင့် (ပ)၊ မုဒိတာသဟဂတေန၊ မုဒိတာနှင့်တကွဖြစ်သော၊
 စေဘဿ၊ ဝိတ်ဖြင့် (ပ)၊ ဥပေက္ခာသဟဂတေန၊ ဥပေက္ခာနှင့်တကွဖြစ်သော
 စေဘဿ၊ ဝိတ်ဖြင့်၊ ဧကံ၊ တစ်ခုသော၊ ဒိသံ၊ အရပ်မျက်နှာကို၊ ဖရိတွာ၊ နှုံးစေ
 ၍၊ ဝိဟရတိ၊ နေဇ္ဇါ၊ တထာ၊ ထိုအတူ။ ဒုတိယံ၊ နှစ်ခုမြောက်သောအရပ်မျက်
 နှာကို၊ တထာ၊ ထိုအတူ။ တတိယံ၊ သုံးခုမြောက်သော အရပ်မျက်နှာကို၊
 တထာ၊ ထိုအတူ။ စတုတ္ထံ၊ လေးခုမြောက်သောအရပ်မျက်နှာကို၊ ဇူတိ၊ ဤသို့
 ဥဒ္ဓံ၊ အထက်အရပ်မျက်နှာကိုလည်းကောင်း၊ အဝေ၊ အောက်အရပ်မျက်နှာ
 ကိုလည်းကောင်း၊ တိရိယံ၊ ဇီဝါဖြစ်သောအရပ်မျက်နှာကိုလည်းကောင်း။
 သဗ္ဗမိ၊ ဆယ်ပါးသော အရပ်မျက်နှာတို့၌၊ သဗ္ဗတ္ထဇရာယ၊ အလုံးစုံသောအ
 ဝိတ်ရှိသည်အဖြစ်ကြောင့်၊ သဗ္ဗာဝန္တံ၊ အလုံးစုံသောအဝိတ်ရှိသော၊ လော
 ကံ၊ သတ္တလောကကို၊ ဥပေက္ခာသဟဂတေန၊ ဥပေက္ခာနှင့်တကွဖြစ်သော၊
 ဝိပုဓေန၊ ပြန်ပြောသော၊ မဟဂ္ဂတေန၊ မြတ်သည်အဖြစ်သို့ရောက်သော၊
 အပ္ပမာဏေန၊ အတိုင်းအရှည်မရှိသောသတ္တဝါလျှင်အာရုံရှိသော၊ အဝေ
 ရေန၊ ရန်မရှိသော၊ အဗျာပဇ္ဇေန၊ ဗျာပါဒ္ဓကင်းသော၊ စေဘဿ၊ ဝိတ်ဖြင့်၊
 ဖရိတွာ၊ နှုံးစ၍၊ ဝိဟရတိ၊ နေဇ္ဇါ၊ ဩဝါတိက္ခ၊ ထိုအနာဂံရဟန်းသည်။ နှုံး၊
 ဤနံ၊ ရုပ်ဘုရားအပေါင်းဖြစ်သောဒုက္ခသစ္စာသည်။ အတ္ထိ၊ ရှိ၏။ ဇူတိ၊ ဤသို့။
 ပဇာနာတိ၊ အပြားအားဖြင့်သိ၏။ ဟိန္၊ ယုတ်သောသမုဒယ သစ္စာသည်။
 အတ္ထိ ရှိ၏။ ဇူ တိ၊ ဤသို့။ ပဇာနာတိ၊ အပြားအားဖြင့်သိ၏။ ပဏီတံ၊ မြတ်သော
 မဂ္ဂသစ္စာသည်။ အတ္ထိ၊ ရှိ၏။ ဇူ တိ၊ ဤသို့။ ပဇာနာတိ၊ အပြားအားဖြင့်သိ၏။
 သညာဂတဿ၊ ဝိပဿနာသညာနှင့်တကွဖြစ်သော၊ ဇူမဿ၊ ဤငါသည်
 ရုက္ခံသော၊ ဗြဟ္မဝိဟာရ တရားထက်၊ ဥက္ကရိ၊ အလွန်၊ နိဿရဏံ၊ ထွက်
 မြောက်ရာ၊ နိဗ္ဗာန်ဟူသော နိရောဓသစ္စာသည်။ အတ္ထိ၊ ရှိ၏။ ဇူတိ၊ ဤသို့။ ပဇာ
 နာ တိ၊ အပြားအားဖြင့်သိ၏။ ဧဝံ၊ ဤသို့။ ဇာနထောဇာနန္တဿ၊ သစ္စာလေးပါး
 တို့ကိုလည်းကောင်း၊ ဧဝံ၊ ဤသို့။ ပဿတောပဿန္တဿ၊ သစ္စာလေးပါးတို့ကို
 မြင်သော၊ တဿ၊ ထိုအနာဂံရဟန်း၏။ ဝိတ္တံ၊ ဝိတ်သည်။ ကာမာသဝါရိ၊
 ကာမ သာမုသည်း၊ ဝိရုတ္တိ၊ လွတ်၏။ ဝိတ္တံ၊ ဝိတ်သည်။ ဘဝါသဝါရိ၊ ဘဝါ
 သာမုသည်း။ ဝိရုတ္တိ၊ လွတ်၏။ ဝိတ္တံ၊ ဝိတ်သည်။ အဝိဇ္ဇာသဝါရိ၊ အဝိဇ္ဇာ
 သာမုသည်း။ ဝိရုတ္တိ၊ လွတ်၏။ အဟံ၊ ငါသည်။ ဝိရုတ္တိ၊ အာသဝတို့မှ
 လွတ်ရာဖြစ်သောအရဟတ္တဖိုလ်၌။ ဝိရုတ္တော၊ အာသဝငှလွတ်သည်။ အမှ၊
 ဖြစ်ပြီး၊ ဇူတိ၊ ဤသို့။ ဥာဏံ၊ ပစ္စဝေက္ခနာဥာဏံသည်။ ဟောတံ၊ ဖြစ်၏။ ဇာတိ၊

ပဋိပန္နေသန္တံ၊ ဝိဇာ၊ ကုန်ပြီ၊ ဗြဟ္မစရိယံ၊ မဂ်တည်းဟူသောမြတ်သော အာချင့်ကို၊ စုထိတံ၊ သုံးအပ်ပြီ၊ ဧကရဏီယံ၊ ပြုအပ်သောတဆဲ့ခြောက်ပါး သောမဂ်ကိစ္စကို၊ ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထတ္တာယ၊ ဤထဆဲ့ခြောက်ပါးသော မဂ်ကိစ္စအကျိုး၌၊ အပရိတပါးသောပြုဘွယ်ကိစ္စသည်။ မေ ငါအား၊ နအတ္ထိ မရှိပြီ၊ ဣ ဘိ၊ ဤသို့၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏။ ဘိက္ခုဝေရဟန်းဘို့၊ အယံဘိက္ခု၊ ဤရဟန်းကို၊ အန္တရေနုပိန္နာနေန၊ ကိုယ်တွင်း၌ရှိသောကိလေ သာကိုစင်ကြယ်စေတတ်သောဖြင့်၊ သိန္နာတော၊ ရေချိုးပြီးသောရဟန်း ဟူ၍၊ ပုဏ္ဏိ၊ ဆိုအပ်၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏၊ တေန်ခေါပန သမယေန၊ ထိုအခါ၌၊ သုန္ဓရိကဘာရန္နိဇော၊ သုန္ဓရိကဘာရန္နိဇအမည်ရှိ သော၊ ဗြဟ္မဇဏာ၊ ပုဏ္ဏားသည်။ ဘဂဝတော၊ မြတ်စွာဘုရား၏၊ အဝိဒုဓမ္မ၊ မနိုးမဝေးသောအရပ်၌၊ နိသိန္နော၊ ထိုင်နေသည်။ ဟောတိ ဖြစ်၏၊ အထခေါ၊ ထိုအခါ၌၊ သုန္ဓရိကဘာရန္နိဇော၊ သုန္ဓရိကဘာရန္နိဇအမည်ရှိသော၊ ဗြဟ္မ ဇဏာ၊ ပုဏ္ဏားသည်။ ဘဂဝန္တံ၊ မြတ်စွာဘုရားကို၊ တေဝစနံ၊ ဤစကားကို၊ အဝေါစ၊ ယျော့ကံ၏။ ကိံ၊ အဝေါစ၊ အဘယ်သို့ယျော့ကံသနည်း။ ဝေဝံဂေါ တမော၊ အရှင်ဂေါတမသည်။ ဗဟုကံ၊ ဗဟုကအမည်ရှိသော၊ နဒိ၊ မြင်သို့၊ သိန္နာယိတံ၊ ရေချိုးခြင်း၌၊ ဂစ္ဆတိ၊ ပန်းသွားပါသလော၊ ဣတိ၊ ဤသို့၊ အဝေါ စ၊ ယျော့ကံ၏။ ဗြဟ္မဇဏာ၊ ပုဏ္ဏား၊ ဗဟုကာယ၊ ဗဟုကာအမည်ရှိသော၊ နဒိယံ၊ မြင်ဖြင့်၊ ကိံ၊ အဘယ်အကျိုးရှိအံ့နည်း။ ဗဟုကာ၊ ဗဟုကာအမည် ရှိသော၊ နဒိ၊ မြင်သည်။ ကိံ၊ ကရိသတိ၊ အဘယ်သို့ပြုအံ့နည်း။ ဣတိ၊ ဤသို့၊ အာဟာ၊ မိန့်တော်မူ၏၊ ဘောဂေါတမ၊ အရှင်ဂေါတမ၊ ဗဟုကာ၊ ဗဟုကာ အမည်ရှိသော၊ နဒိ မြင်သည်။ ဗဟုဇနဿ၊ များစွာသော လူအပေါင်း၏၊ ထောကသမ္ပတာယိ၊ ထောကသမ္ပတာ၌၊ မကောင့်၊ မှုမင်ကြယ်သည်၏ အဖြစ်ကိုပေးတတ်၏ဟူ၍၊ သရုတ်အပ်သည်သာလျှင်တည်း။ ဘောဂေါတမ၊ အရှင်ဂေါတမ၊ ဗဟုကာ၊ ဗဟုကာအမည်ရှိသော၊ နဒိ၊ မြင်သည်။ ဗဟု ဇနဿ၊ များစွာသော လူအပေါင်း၏၊ ပုညသမ္ပတာယိ၊ ပုညသမ္ပတာ၌၊ မကောင့်၊ မှုဟုသရုတ်အပ်သည် သာလျှင်တည်း။ ဗဟုကာယ၊ ဗဟုကာ အမည်ရှိသော၊ နဒိယံ၊ မြင်၌သာလျှင်၊ ဗဟုဇနော၊ များစွာသော လူအပေါင်း သည်။ ကတံ၊ ပြုအပ်သော၊ ပါပကမ္မံ၊ မကောင့်၊ မှုကို၊ ပဝါဟောတိ၊ ယျော့၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ယျော့ကံ၏၊ အထခေါ၊ ထိုအခါ၌၊ ဘဂဝါ မြတ်စွာ ဘုရားသည်။ သုန္ဓရိက ဘာရန္နိဇံ၊ သုန္ဓရိက ဘာရန္နိဇ အမည် ရှိသော၊ ဗြဟ္မဇဏံ၊ ပုဏ္ဏားကို၊ ဂါထာယိ၊ ဂါထာတို့ဖြင့်၊ အဇ္ဈဘာသိ၊ ရွတ်ဆို

တော်မူ၏။ ကိံအဏ္ဍဘာဝိ၊ အဘယ်သို့ ရှုတ်ဆိုတော် မူသနည်း။ ြာဟူသာ၊ ပုဏ္ဏား။ ဗာလော၊ ပညာနည်းသော။ ကဏ္ဍကဏ္ဍော၊ မကောင်းမှု ရှိသော သူသည်။ ဗာဟုကဏ္ဍ၊ ဗာဟုကာ မြစ်သို့ ထည်းကောင်း။ အဓိ ကဏ္ဍဉ္စ၊ အဓိကဏ္ဍမည်သော ဆိပ်သို့ထည်းကောင်း။ ဂယံစ၊ ဂယာမည် သောဆိပ်သို့ ထည်းကောင်း။ သုန္ဒရိကံ၊ သုန္ဒရိကမည်သော မြစ်သို့ထည်း ကောင်းမဟိံ၊ မဟိမည်သောမြစ်သို့ထည်းကောင်း။ သရဿတိံ၊ သရဿ တိမည်သောမြစ်သို့ထည်းကောင်း။ ပယာဂံစ၊ ပယာဂဆိပ်သို့ထည်းကောင်း။ အထော၊ ထိုမှတပါး။ ဗာဟုမဟိံ၊ ဗာဟုမဟိမည်သော၊ နဒိံ၊ မြစ်သို့ထည်း ကောင်း၊ နိစ္စံ၊ အမြ၊ ပက္ခန္ဓာဝိ၊ ပြေးဝင်သော်ထည်း၊ နသုန္ဒရိတိ၊ မပင်ကြယ်၊ သုန္ဒရိကာ၊ သုန္ဒရိကမြစ်သည်။ ကိလေသာဝိသောစနေ၊ ကိလေသာ၏စင် ကြယ်ခြင်း၌၊ ကိံကရိဿတိ၊ အဘယ်မှာပြုနိုင်အံ့နည်း။ ပယာဂါ၊ ပယာဂ ဆိပ်သည်။ ကိံ၊ အဘယ်မှာစွမ်းနိုင်အံ့နည်း။ ဗာဟုကာ၊ ဗာဟုကာအမည် ရှိသော၊ နဒိံ၊ မြစ်သည်။ ကိံ၊ အဘယ်မှာစွမ်းနိုင်အံ့နည်း။ ဝေရိံ၊ ပါဏဇတိံ၊ တစသောရန်ရှိသော၊ ကတကိဗ္ဗိယံ၊ ပြုအပ်ပြီးသော ကြမ်းကြုတ်သောအမှု ရှိသော၊ ပါပကန္တိနံ၊ မကောင်းသော အမှုတို့နှင့်ယှဉ်သော၊ နံနရံ၊ ထိုသူရိကံ ကို၊ သာနဒိံ၊ ထိုသို့သောမြစ်သည်။ နယိသောစယော၊ မကောင်းမှုမှ စင်ကြယ် အောင်မစွမ်းနိုင်သည်သာလျှင်တည်း။ ြာဟူသာ၊ ပုဏ္ဏား။ သုန္ဒဿ၊ ကိလေ သာမရှိစင်ကြယ်သောပုဂ္ဂိုလ်အား။ သဒါ၊ အခါခပ်သိမ်း။ ဝေ၊ စင်စစ်၊ ပဂ္ဂု၊ ပရဂုနက္ခတ် ဟူသော ကောင်းသော နက္ခတ်နှင့် ယှဉ်သည် သာထည်း။ သုန္ဒဿ၊ ကိလေသာမရှိစင်ကြယ်သော ပုဂ္ဂိုလ်အား။ သဒါ၊ အခါခပ်သိမ်း ပင်လျှင်၊ ဥပေါသဒဿ၊ ဥပုသ်ဆောက်တည်သည် မည်သည်သာတည်း။ ြာဟူသာ၊ ပုဏ္ဏား။ သုန္ဒဿ၊ ကိလေသာမရှိစင်ကြယ်စွာသော၊ သုပိကဗ္ဗဿ။ စင်ကြယ်သောကာယကံစသည်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်အား။ သဒါ၊ အခါ ခပ်သိမ်း။ တံ ထိုကုသိုလ်နှင့်စပ်သော အကုသိုလ်ဆောက်တည်ခြင်းသည်။ ယသ္မာ၊ အကြင်ကြောင့်၊ သမ္ပန္နတေဝ၊ ပြည့်စုံသည် သာတည်း။ တသ္မာ၊ ထိုကြောင့် မကပ်ဝါဟနံ၊ အညစ်အကြေးကို မျှောခြင်းကို၊ တံ၊ သင်သည်။ သဒေ၊ နန္ဒယိ၊ အကယ်၍လိုချင်တောင့်တသည်ဖြစ်အံ့၊ ဣဝေဝ၊ ဤငါတုရား သာသနာတော်၌သာလျှင်၊ အဗ္ဗကိ၊ ကမဂ္ဂသလိလေန၊ မပွင့်ရှစ်ပါးထည်းဟူ သောကြည့်စွာသောရေဖြင့်၊ ထိနာဟိ၊ ချိုးလော၊ သဗ္ဗဘုထေသု ခပ်သိမ်း သောသတ္တဝါတို့၌၊ ဓေမတံ၊ ဘေးမရှိသည်၏အဖြစ်ကို၊ ကရောဟိ၊ ပြုလော၊ ြာဟူသာ၊ ပုဏ္ဏား။ သုန္ဒိံ၊ စင်ကြယ်ခြင်းကို၊ ဣန္ဒြေန္တော၊ အလိုရှိသောသင်

သည်။ ရသား၊ ချွတ်ယွင်းသော စကားကို၊ သစေဒဘဏသိ၊ အကယ်၍မဆို
သည်ဖြစ်အံ့၊ ပါတံ၊ သတ္တဝါကို၊ သစေဒဟိံသထိ၊ အကယ်၍ မညှင်းဆဲ
သည်ဖြစ်အံ့၊ အဒိန္နံ၊ အရှင်သည်ကိုယ်နှုတ်တို့ဖြင့်မပေးအပ်သောသူတပါး၏
ဥစ္စာကို၊ သစေဒအာဒိယထိ၊ အကယ်၍မယူသည်ဖြစ်အံ့၊ သဒ္ဓဟာနော၊ ရတ
နာသုံးပါး၊ ဂုဏ်ကံကံ၏အကျိုးကို ယုံကြည်သည်၊ အမတ္တရိ၊ ဝန်တိုခြင်းမရှိ
သည်၊ သစေဟောတိ၊ အကယ်၍ဖြစ်အံ့၊ တေ၊ သင်အား၊ သုဒ္ဓိ စင်ကြယ်ခြင်း
သည်၊ ဘဝိဿတံ၊ ဖြစ်ထွက်၊ ဂယံ၊ ဂယာမြစ်သို့၊ ဂတံ၊ သွား၍၊ နှာယန္တဿ၊
ရေမျိုးသော၊ တေ၊ သင်အား၊ ဂယာ၊ ဂယာမြစ်သည်၊ ကိံ ကာဟထိ၊ အဘယ်
မှ၊ ပြုနိုင်ထွက်၊ နည်းဥဒပါနံ၊ ရေတွင်းသို့၊ ဂတံ၊ သွား၍၊ နှာယန္တဿ၊ ရေ
မျိုးသော၊ တေ၊ သင်အား၊ ဥဒပါနောပိ၊ ရေတွင်းသည်လည်း၊ ကိံ ကာဟထိ၊
အဘယ်မှာ စင်ကြယ်အောင်ပြုနိုင် ထွက်နည်း၊ ဣတိ၊ ဤသို့၊ ဂါထာဟိ၊
ဂါထာတို့ဖြင့်၊ အဗ္ဗဘာသိ၊ ရုတ်ဆိုတော်မူ၏၊ ဣတိ၊ ဤသို့၊ ဂါထာဗန္ဓေ၊
ဤဂါထာဗန္ဓကို၊ ဝုတ္တံ၊ ရုတ်ဆိုတော် မူအပ်သည်ရှိသော်၊ သုဒ္ဓရိကဘာရ
ဒ္ဓါဇော၊ သုဒ္ဓရိကဘာရဒ္ဓါဇအမည်ရှိသော၊ ဗြာဟ္မဏော၊ ပုတ္တားသည်၊ ဘဂ
ဝန္တံ၊ မြတ်စွာထုရားကို၊ ဧတံဝစနံ၊ ဤသို့သောစကားကို၊ အပေါစ၊ လျှောက်
၏ကိံ၊ အပေါစ၊ အဘယ်သို့လျှောက်သနည်း၊ ဧဘာဂေါတမ၊ အရှင်ဂေါတ
မ၊ အဘိက္ကန္တံ၊ အလွန်နှစ်လိုသွယ်ရှိစွတကား၊ ဘောဂေါတမ၊ အရှင်ဂေါတ
မ၊ အဘိက္ကန္တံ၊ အလွန်နှစ်လိုသွယ်ရှိစွတကား၊ ဘောဂေါတမ၊ အရှင်ဂေါတ
မ၊ သေယျထာပိ၊ နှိုင်းထွင်စရာဥပမာမည်သည်ကား၊ ဝိက္ခုဇ္ဇိထံ၊ မှေးကဲ၍
ထားအပ်သော အိုးကို၊ ဥက္ကုဇ္ဇေယျ သေယျထာပိ၊ တန်၍ပြုဘိသကဲ့သို့
လည်းကောင်း၊ ပဋိစ္စန္တံ၊ ဖုံ ထွင်းအပ်သောပုတ္တကို၊ ပိဝရေယျ၊ သေယျထာပိ
ဝါ၊ တွင်၍ပြုဘိသကဲ့သို့လည်းကောင်း၊ ရဋ္ဌဿ၊ ရေမှားသောသူအား၊ မဂ္ဂံ၊
ခရီးကို၊ အာစိက္ခယျ သေယျထာပိ၊ ကြားဘိသကဲ့သို့ လည်းကောင်း၊
စက္ခုမန္တော၊ စက္ခုပဿာဒနှင့်ပြည့်စုံသော သူတို့သည်၊ ရူပါနိ၊ အဆင်းတို့
ကို၊ ဒက္ခန္တိ၊ မြင်ကုန်ထွက်၊ ဣတိ၊ မနုသိကရိတွာ၊ ဤသို့ နှလုံးသွင်း၍၊ အဗ္ဗ
ကာရေ၊ အရိက်တိုက်ခွံ၊ တေလပ္ပဇ္ဇောတံ၊ ဆီမီး တံဆောင်ကို၊ ဓာရေယျ
သေယျထာပိ၊ ညှိထွန်းဘိသကဲ့သို့ လည်းကောင်း၊ ဧဝမေဝ၊ ဤအတူ
သာသျှင်၊ ဘောတာဂေါဘမေန၊ အရှင်ဂေါတမသည်၊ အနေကပရိယာယေ
န၊ များစွာသော အကြောင်းဖြင့်၊ ဓမ္မော၊ တရားထော်ကို၊ ပကာထိထော၊
ပြုဆောင်မူအပ်ပြီးသောဟံ၊ သောဟံ၊ အဟံ ထိုအကျွန်ုပ်သည်၊ တပန္တံ၊ ဂေါတမံ၊
အရှင်ဂေါတမကို၊ သရဏံ၊ ကိုးကွယ်ရာဟူ၍၊ ဝတ္ထုမိ၊ ဆည်းကပ်ပါ၏။

ဓမ္မဉ္စကရားတော်ကို လည်းကောင်း၊ ဘိက္ခုသံဃဉ္စ၊ ရဟန်းအပေါင်းကို
လည်းကောင်း၊ သရဏံ၊ ကိုးကွယ်ရာဟူ၍၊ ဂုဏ္ဍမိ၊ ဆည်းကပ်ပါ၏။
ဘောဘော၊ ဂေါတမဿ၊ အရှင်ဂေါတမ၏။ သန္တိကေ၊ အထံ၌၊ အဟံ၊
အကျွန်ုပ်သည်။ ပဗ္ဗန္တံ၊ ရှင်အဖြစ်ကို။ လဘေယျံ၊ ရလိုပါ၏။ ဥပသမ္ပဒံ၊ ပဉ္စင်း
အဖြစ်ကို။ လဘေယျံ၊ ရလိုပါ၏။ ဣတိ၊ ဤသို့။ အဂေါ၊ ဝေဠှာကံ၏။ ဝဋ္ဋရိက
တာ၊ ရခွါဇော၊ သုန္ဒရိကတာ၊ ရခွါဇုအမည်ရှိသော၊ ဗြာဟ္မဏော၊ ပုဏ္ဏားသည်။
ဘဂဝတော၊ မြတ်စွာဘုရား၏။ သန္တိကေ၊ အထံတော်၌။ ပဗ္ဗန္တံ၊ ရှင်အဖြစ်ကို။
အသတ္တခေါ၊ ခုသည်သာလျှင်တည်း။ ဥပသမ္ပဒံ၊ ပဉ္စင်းအဖြစ်ကို။ အလတ္တခေါ၊
ရသည် သာလျှင်တည်း။ ခေါပန၊ စင်စစ်၊ အဓိဗ္ဗပသမ္ပဒော၊ မကြာမြင့်သေး
သောပဉ္စင်းဖြစ်ခြင်းရှိသော၊ အာယသ္မာ၊ ဘာရခွါဇော၊ အရှင်ဘာရခွါဇုသည်။
ဇေကာ၊ ထယောက်ထည်းတည်း။ ဂူပကဋ္ဌော၊ ဝိက္ကဝိဝေက ရှိသည်ဖြစ်၍၊
အပ္ပမတ္တော၊ မဓမ္မမလျော့သည်ဖြစ်၍၊ အာတာပီ၊ ကိလေသာကို ပူပန်စေ
တတ်သောလုံ့လရှိသည်ဖြစ်၍၊ ပဟိဘတ္တော၊ နိဗ္ဗာန်သို့ စေလွှတ်သောစိတ်ရှိ
သည်ဖြစ်၍၊ ဝိဟရန္တော၊ နေသည်ရှိသော်၊ နုပိရေသေဝ၊ မကြာမြင့်မီသာ
လျှင်၊ ယဿ၊ အကြင်အရဟန္တာဖိုလ်၏။ အတ္ထာယ၊ အကျိုးငှါ။ ကုလပုတ္တော၊
အမျိုးကောင်းသားတို့သည်။ သဒ္ဓဒေဝ၊ ကောင်းစွာသာလျှင်၊ အဂါရသ္မာ၊
အိမ်ရာထောင်သောလူ၏ဘောင်မှ၊ နိက္ခမိတွာ၊ ထွက်၍၊ အနဂါရိယံ၊ အိမ်
ရာမီးထောင်သောရဟန်း၏ဘောင်၌၊ ပဗ္ဗန္တိ၊ ရဟန်းပြုကုန်၏။ အနုတ္တရံ၊ အ
တုမရှိသော။ တံဗြဟ္မစရိယပရိယောသာနံ၊ ထိုမြတ်သောအကုန်ဆုံးသည်
တိုင်အောင်၊ နုပိရေသေဝ၊ မကြာမြင့်မီသာလျှင်၊ ဒိဋ္ဌေဝဓမ္မေ၊ မျက်မှောက်
သောကိုယ်၏ အဖြစ်၌သာလျှင်၊ သယံ၊ ကိုယ်တိုင်၊ အဘိညာ၊ အဘိညာယ။
ထူးသောဥာဏ်ဖြင့်သိ၍၊ သန္တိကတွာ၊ မျက်မှောက်ပြု၍ ဥပသမ္ပန္တံ၊ ကင်၍၊
ဝိဟရတိ၊ နေ၏။ ဇာတိ၊ ပဋိပဋ္ဌေသည် ဝိဇာ၊ ကုန်ပြု၊ ဗြဟ္မစရိယံ၊ မဂ်တည်း
ဟူသောမြတ်သောအကုန်ကို၊ ဝသိတံ၊ သုံးအပ်ပြီ၊ ကရဏီယံ၊ ပြုအင်သော
တဆဲ့ခြောက်ပါးသောမဂ်စိရ္မကို၊ ကတံ၊ ပြုအပ်ပြီ။ ဣတ္ထတ္ထာယ၊ ဤတဆဲ့
ခြောက်ပါးသောမဂ်စိရ္မအကျိုးငှါ။ အပရံ၊ တပါးသောပြုတွယ်ကိစ္စသည်၊
မေဝ၊ အားနုအတ္ထိ၊ မရှိ။ ဣတိ၊ ဤသို့။ အဘိညာယိ၊ သိ၏။ အာယသ္မာ၊ ဘာရခွါ
ဇော၊ အရှင်ဘာရခွါဇုသည်။ အရဟတံ၊ အရဟန္တာနံ၊ ရဟန္တာတို့တွင်။ အည
ထာရော၊ ထာယောက်သည်။ အဟောယိ၊ ဖြစ်၏။ ဣတိ၊ ဤသို့။ သုတံ၊ ကြားအပ်
ပါ၏။ သတ္တမံ၊ ခုနစ်ခုမြောက်သော။ ဝတ္ထသတ္တန္တံ၊ ဝတ္ထသုတ်သည်။ နိဗ္ဗ
တံ၊ ပြီးခြင်းသို့ရောက်ပြီ။

၊ ဘန္တေ၊ အရှင်ဘုရားကသာပ၊ ဣဒံသုတ္တံ၊ ဤသလ္လောသုတ်ကို၊ မေမယော၊
 အကျွန်ုပ်အာနန္ဒာသည်၊ ဘဂဝတော၊ မြတ်စွာဘုရား၏၊ သဗ္ဗုခါ၊ ငျက်မှောက်
 တော်မှ၊ ဝေံ၊ ဤသို့၊ သုတံ၊ ကြားအပ်ပါ၏၊ ကိံသုတံ၊ အဘယ်သို့ကြားအပ်
 ပါသနည်း၊ ကေံတပါးသော၊ သမယံ၊ အခါ၌၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊
 သာဝတ္ထိယံ၊ သာဝတ္ထိပြည်၌၊ အနာထဝိဏ္ဍိကဿ၊ အနာထဝိဏ္ဍိသုဋ္ဌေး၏။
 အာရာမေ၊ နှလုံးမွေ့လျော် ပျော်ဘွယ်ရာဖြစ်သော၊ ဇေတဝနေး၊ ဇေတဝန်
 ကျောင်းတော်၌၊ ဝိဟရတိ၊ နေထိုင်မှု၏၊ အထခေါ၊ ထိုအခါ၌၊ အာယသ္မာ၊
 မဟာရဇ္ဇော၊ အရှင်မဟာရဇ္ဇသည်၊ သာယနသမယံ၊ ညချင်းသောအခါ၌၊ ပဒို
 သလ္လာနာ၊ တယောက်ထည်းထည်းနေခြင်းမှ၊ ဝုဗ္ဗိတော၊ ထလျက်၊ ယေန၊
 အကြင်အရပ်၌၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အတ္ထိ၊ ရှိတော်မူ၏၊ တေန၊ ထို
 မြတ်စွာဘုရားရှိတော်မူရာအရပ်သို့၊ ဥပသကံပိ၊ ကပ်ထေ၏၊ ဥပသကံပိသ္မာ
 ကပ်ထေပြီး၍၊ ဘဂဝန္တံ၊ မြတ်စွာဘုရားကို၊ အဘိဝါဒေတွာ၊ အလွန်ရှိသေစွာ
 ရှိ၍၊ ဧကမန္တံ၊ သင့်တင့်လျောက်ပတ်သောအရပ်၌၊ နိဝုဗ္ဗိန္ဒြိ၊ ထိုင်နေ၏၊ ဧက
 မန္တံ၊ သင့်တင့် လျောက်ပတ်သောအရပ်၌၊ နိဝိဒ္ဓန္တုခါ၊ ထိုင်နေပြီးသော၊
 အာသတ္ထာမဟာရဇ္ဇော၊ အရှင်မဟာရဇ္ဇသည်၊ ဘဂဝန္တံ၊ မြတ်စွာဘုရားကို
 ဇေဝံဝစနံ၊ ဤစကားကို၊ အဝေါစ၊ လျှောက်၏။ ကိံ အဝေါစ၊ အဘယ်သို့
 လျှောက်သနည်း၊ ဘန္တေ၊ မြတ်စွာဘုရား၊ အတ္တဝါဒပနံသံယုတ္တာဝါ၊ အတ္တဝါ
 ဒနှင့်စပ်ကုန်သော အယူတို့ထည်းကောင်း၊ လောကဝါဒပနံသံယုတ္တာဝါ၊
 လောကဝါဒနှင့်စပ်ကုန်သောအယူတို့ထည်းကောင်း၊ ဣတိ၊ ဤသို့၊ အနေက
 ဝိတိဘာ၊ တပါးမကများကုန်သော၊ ယာဇ္ဈမာဒိဗ္ဗိယော၊ အကြင်ဒိဗ္ဗိတို့သည်၊
 လောကေ၊ သတ္တထောကဋ္ဌံ၊ ဥပ္ပစ္စန္တိ၊ ဖြစ်ကုန်၏၊ ဘန္တေ၊ မြတ်စွာဘုရား၊ အာ
 ဒိမေဝံအာဒိမံဝေ၊ နာမ်ရုပ်ကို ပိုင်းခြားသည်မှစ၍ ဥဒယဗ္ဗယဥာဏ်တို့
 အောင်သောအပိုင်းအခြားကိုသာလျှင်၊ မနုယိကရောတော၊ နှလုံး သွင်းသော၊
 ဘိက္ခုနော၊ ရဟန်းအား၊ ဇေံဣဒိနာဥပါယေန၊ ဤသို့သော အကြောင်းဖြင့်၊
 ဧတာသံဒိဗ္ဗိနံ၊ ထိုဒိဗ္ဗိတို့ကို၊ ပဒိုနိသာဂ္ဂေါ၊ စွန့်ခြင်းသည်လည်း၊ ဟောတိ
 နုခေါ၊ ဖြစ်ပါသလော၊ ဇေံဣဒိနာဥပါယေန၊ ဤသို့သောအကြောင်းဖြင့်၊ ဧတာ
 သံဒိဗ္ဗိနံ၊ ထိုဒိဗ္ဗိတို့ကို၊ ပဒိုနိသာဂ္ဂေါ၊ စွန့်ခြင်းသည်လည်း၊ ဟောတိ
 နုခေါ၊ ဖြစ်ပါသလော။ ဣတိ၊ ဤသို့ အဝေါစ၊ လျှောက်၏။ ဣန္ဒြိ၊ ဣန္ဒြိ
 အတ္တဝါဒပနံသံယုတ္တာဝါ၊ အတ္တဝါဒနှင့်စပ်ကုန်သောအယူတို့ထည်းကောင်း၊ လောကဝါဒ

ပဋိသံယုတ္တဝါ၊ လောကဝါဒနှင့်စပ်ကုန်သော အယူတို့ထည်းကောင်း၊ ဣတိ
 ဤသို့၊ အားနက ဝိဟိဘာ၊ တပါးမကများကုန်သော၊ ယာဇာမ၊ ဒိဋ္ဌိယော၊ အ
 ကြင်ဒိဋ္ဌိဘိသည်၊ ထောကော၊ သတ္တလောကန္တံ၊ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏၊ ယတ္ထစ၊
 အကြင်ခန္ဓာငါးပါးဟူသော အာရုံ၌သာလျှင်၊ ဇေတဝိဋ္ဌိယော၊ ထိုဒိဋ္ဌိတို့သည်၊
 ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏၊ ယတ္ထစ၊ အကြင်ခန္ဓာငါးပါး ဟူသော အာရုံ၌သာလျှင်၊
 အနုသန္တိ၊ အဘန်တလဲလဲဖြစ်ကုန်၏၊ ယတ္ထစ၊ အကြင်ခန္ဓာငါးပါးဟူသော
 အာရုံ၌သာလျှင်၊ သရဒါစရန္တိ၊ ထွန်းမိုး၍ဖြစ်ကုန်၏၊ ထံထံအာရဇ္ဇတံ၊ ထို
 ခန္ဓာငါးပါးဟူသော အာရုံသည်၊ မမ၊ ငါ၏၊ သန္တကံ၊ ဥဏ္ဏာသည်၊ နဟောတိ၊
 မဖြစ်၊ အဟံဝိ၊ ငါသည်ထည်း၊ ဧကော၊ ဤခန္ဓာငါးပါးအပေါင်းသည်၊ နအတ္ထိ၊
 မဖြစ်၊ ဧသော၊ ဤခန္ဓာငါးပါးအပေါင်းသည်၊ မေ၊ ငါ၏၊ အတ္တဝိ၊ ကိုယ်သည်
 ထည်း၊ နဟောတိ၊ မဖြစ်၊ ဣတိဝေ၊ ဤသို့၊ ဧတံ၊ ထိုခန္ဓာငါးပါး အပေါင်းကို၊
 ယထာဘူတံ၊ ဟုတ်မှန်သည့်အတိုင်း၊ သဗ္ဗပညာယ၊ ကောင်းသောပညာဖြင့်
 ပဿတေ၊ ပဿန္တဿ၊ ရှုသောပုဂ္ဂိုလ်အား၊ ဧဝံ၊ ဧဝံ၊ ဧဝံ၊ ဧဝံ၊ ဧဝံ၊ ဧဝံ၊ ဧဝံ၊ ဧဝံ၊
 အကြောင်းဖြင့်၊ ဧတသံဒိဋ္ဌိနံ၊ ထိုဒိဋ္ဌိတို့ကို၊ ပဟာနံ၊ ပယ်ခြင်းသည်၊ ဟော
 တိ၊ ဖြစ်၏၊ ဧဝံ၊ ဧဝံ၊ ဧဝံ၊ ဧဝံ၊ ဧဝံ၊ ဧဝံ၊ ဧဝံ၊ ဧဝံ၊ ဧဝံ၊ ဧဝံ၊ ဧဝံ၊ ဧဝံ၊
 ထိုဒိဋ္ဌိတို့ကို၊ ပဋိနိဿဂ္ဂေါ၊ စွန့်အပ်သည်၊ ဟောတိ၊ ဖြစ်၏၊ ဝုန္န၊ ဝုန္န၊ ဣဝံသာ
 သနေ၊ ဤသာသနာထော်၌၊ ဧကစ္စော၊ အချို့သော၊ ဘိက္ခု၊ ရဟန်းသည်၊ ကာ
 မေဟိ၊ ဝတ္ထုကာမကိလေသာကာမတို့မှ၊ ဝိဝိဂ္ဂေ၊ ဆိတ်၍သာလျှင်၊ အကု
 သလေဟိ၊ အကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မေဟိ၊ ထရားတို့မှ၊ ဝိဝိဂ္ဂေ၊ ဆိတ်၍
 သာလျှင်၊ သဝိတက္ကံ၊ ဝိတက်နှင့်တကွဖြစ်သော၊ သဝိစာရံ၊ ဝိစာရနှင့်တကွ
 ဖြစ်သော၊ ဝိဝေကံ၊ ဝိဝေကကြောင့်ဖြစ်သော၊ ဝိတိသုခံ၊ ဝိတိသုခရှိသော၊
 ပဌမံဈာနံ၊ ပဌမဈာန်ကို၊ ဥပသမ္ပန္နံ၊ ပြည့်စုံစေ၍၊ ဝိဟရေယျ၊ နေရာ၏၊
 တဿဘိက္ခုနေ၊ ထိုရဟန်းအား၊ အဟံ၊ ငါသည်၊ သလ္လေခေ၊ ကိလေသာ
 ကိုခေါင်းပါးစေတတ်သော အကျင့်ဖြင့်၊ ဝိဟရေမိ၊ နေ၏၊ ဣတိဝေ၊ ဝိတ္တံ၊ ဤသို့
 သောဝိတံသည်၊ ဟံ၊ ဟံ၊ ဟံ၊ ဟံ၊ ဟံ၊ ဟံ၊ ဟံ၊ ဟံ၊ ဟံ၊ ဟံ၊ ဟံ၊ ဟံ၊ ဟံ၊ ဟံ၊
 ဖြစ်ရာ၏၊ ဧတံ၊ ဧတံ၊ ဧတံ၊ ဧတံ၊ ဧတံ၊ ဧတံ၊ ဧတံ၊ ဧတံ၊ ဧတံ၊ ဧတံ၊
 တည်း၊ ထံ၊ ထိုဝိတ်အကြံသည်၊ နယုန္တတိ၊ မသင့်၊ ဝုန္န၊ ဝုန္န၊ ဧတေ၊ ထိုပဌဈာန်
 တရားတို့ကို၊ အရိယဿ၊ ငါထုရား၏၊ ဝိနယေ၊ သာသနာထော်၌၊ သလ္လေခါ၊
 ကိလေသာတို့ကို ခေါင်းပါးတတ်သော တရားတို့ဟူ၍၊ ဝေပန၊ စင်စစ်၊
 နုပုဏ္ဏိ၊ မဆိုအပ်ကုန်၊ ဧတေ၊ ထိုပဌဈာန် တရားတို့ကို၊ အရိယဿ၊
 ငါထုရား၏၊ ဝိနယေ၊ သာသနာထော်၌၊ ဒိဋ္ဌဓမ္မသုခဝိဟာရာ၊ မျက်မှောက်

သောကိုယ်၏အဖြစ်၌ ချမ်းသာစွာနေရာဖြစ်သော တရားတို့ဟူ၍၊ ဝုစ္ဆန္တိ၊
ဆိုအပ်ကုန်၏၊ ဝုန္တု၊ ဝုန္တု၊ ဣဝသာသနေ၊ ဤသာသနာထော်၌၊ ဧကစ္စော၊ အချို့
သော၊ ကိက္ခယ၊ ရဟန်းသည်၊ ဝိတက္က၊ ဝိစာရာနံ၊ ဝိတက်ဝိစာရတို့ကို၊ ဝုပသမာ
အဘိက္ကမာ၊ လွန်ခြင်းကြောင့်၊ အတ္တတ္တံ၊ မိမိသန္တာန်၌၊ စေတသော၊ စိတ်ကို၊
သံပဿဒနံ၊ ကြည်စေတတ်သော၊ စေတသော၊ စိတ်၏၊ ဧကောဒိဘာဝံ၊
မြတ်သောသမာဓိကိုပွားစေတတ်သော၊ အဝိတက္ကံ၊ ဝိတက်မရှိသော၊ အဝိ
စာရံ၊ ဝိစာရမရှိသော၊ သမာဓိဇံ၊ သမာဓိကြောင့်ဖြစ်သော၊ ဝီတိသုခံ၊ ဝီတိ
သုခရှိသော၊ ဒုတိယံဈာန်၊ ဒုတိယဈာန်ကို၊ ဥပသမ္ပန္နံ၊ ပြည့်စုံစေ၍၊ ဝိဟရေ
ယျ၊ နေရာ၏၊ တဿဘိက္ခု၊ နော၊ ထိုရဟန်းအား၊ အဟံ၊ ငါသည်၊ သလ္လောခေန၊
ကိလေသာကိုခေါင်းပါးတတ်သော အကျင့်ဖြင့်၊ ဝိဟရာမိ၊ နေအံ့၊ ဣတိ ဧဝံ၊
ဤသို့သော အကြံသည်၊ ယံယေန ကာရဏေန၊ အကြင် အကြောင်းဖြင့်၊
အဿ၊ ဖြစ်ရာ၏၊ ဧတံဌာနံ၊ ထိုအကြောင်းသည်၊ ဝိဇ္ဇတိ၊ ခေါ်ပနာရှိသည်သာ
လျှင်တည်း၊ တံ၊ ထိုစိတ်အကြံသည်၊ နယုဇ္ဇတိ၊ မသင့်၊ ဝုန္တု၊ ဝုန္တု၊ ဧတေ၊ ထို
ဒုတိယဈာန်တရားတို့ကို၊ အရိယဿ၊ ငါတုရား၏၊ ဝိနယေ၊ သာသနာထော်၌၊
သလ္လောခါ၊ ကိလေသာတို့ကိုခေါင်းပါးတတ်သော တရားတို့ဟူ၍၊ ခေါ်ပနာ၊
စင်စစ်၊ နဝုစ္ဆန္တိ၊ မဆိုအပ်ကုန်၊ ဧတေ၊ ထိုဒုတိယဈာန်တရားတို့ကို၊ အရိ
ယဿ၊ ငါတုရား၏၊ ဝိနယေ၊ သာသနာထော်၌၊ ဒိဋ္ဌဓမ္မသုခဝိဟာရာ၊ မျက်
မှောက်သောကိုယ်၏အဖြစ်၌ ချမ်းသာစွာနေရာဖြစ်သော တရားတို့ဟူ၍၊
ဝုစ္ဆန္တိ၊ ဆိုအပ်ကုန်၏၊ ဝုန္တု၊ ဝုန္တု၊ ဣဝသာသနေ၊ ဤသာသနာထော်၌၊ ဧကစ္စော၊
အချို့သော၊ ကိက္ခယ၊ ရဟန်းသည်၊ ဝီတိယာ၊ ဝီတိကို၊ ဝိရာဂါစ၊ စက်ဆုပ်ခြင်း
ကြောင့်ထည်း၊ ဥပေက္ခကောစ၊ လျစ်လျူရှုသည်ဖြစ်၍ထည်းကောင်း၊ သ
တောစ၊ သတိနှင့်ပြည့်စုံသည်ဖြစ်၍ ထည်းကောင်း၊ သမ္ပဇာနောစ၊ ပညာ
အဆင်အခြင်နှင့်ပြည့်စုံသည်ဖြစ်၍ထည်းကောင်း၊ ဝိဟရေယျ၊ နေရာ၏၊ သ
ခဉ္စ၊ သုခဝေဒနာကိုထည်းကောင်း၊ ကာယေန၊ ခြူပကာယဖြင့်၊ ပဋိသံဝေဒေယျ၊ ခံစား
ရာ၏၊ ယံတတိယ ဈာနယောဂ၊ အကြင်ထတိယ ဈာန်ထည်းဟူသောအ
ကြောင်းကြောင့်၊ တံသမဝီဂုတ္တလံ၊ ထိုတတိယဈာန်နှင့် ပြည့်စုံသောဂုတ္တိလံ
ကို၊ အရိယာ၊ တုရားအစရှိသော သူထော်ကောင်းတို့သည်၊ ဥပေက္ခကော၊
လျစ်လျူရှုသည်ဖြစ်၍၊ သတိမာ၊ သတိနှင့်ပြည့်စုံသည်ဖြစ်၍၊ သုခဝိဟာရီ၊
ချမ်းသာစွာနေလေ့ရှိ၏၊ ဣတိ၊ ဤသို့၊ အာပိက္ခန္တံ၊ ပသံသန္တိ၊ မြီးပွမ်းကုန်၏၊
ထံထတိယဈာန်၊ ထိုတတိယဈာန်ကို၊ ဥပသမ္ပန္နံ၊ ပြည့်စုံစေ၍၊ ဝိဟရေယျ၊
နေရာ၏၊ တဿဘိက္ခု၊ နော၊ ထိုရဟန်းအား၊ အဟံ၊ ငါသည်၊ သလ္လောခေန၊

ကိလေသာကိုခေါင်းပါးတတ်သောအကျင့်ဖြင့်၊ ဝိဟရာမိ၊ နေ့အို၊ ဣတိ ဝေ။
 ဤသို့သော အကြံသည်၊ ယံယေန ကာရဏေန၊ အကြင် အကြောင်းဖြင့်၊
 အဿ၊ ဖြစ်ရာ၏။ ဇေတိဌာနံ၊ ထိုအကြောင်းသည်။ ဝိဇ္ဇတိခေါပန၊ ရှိသည်
 သာလျှင်တည်း။ တံ၊ ထိုပိတ်အကြံသည်။ နယုဇ္ဇတိ၊ မသင့်၊ ဝုဒ္ဓံ၊ ဝုဒ္ဓံ၊ ဇေတေ၊
 ထိုဘက်သဈာန်တရားတို့ကို၊ အရိယဿ၊ ငါတုရား၏။ ဝိနယေ၊ သာသနာ
 တော်၌။ သလ္လေခါ၊ ကိလေသာကို ခေါင်းပါးတတ်သော တရားတို့ဟူ၍၊
 ခေါပန၊ စင်စစ်၊ နဝုစ္ဆန္တိ၊ မဆိုအပ်ကုန်၊ ဇေတေ၊ ထိုတတိယဈာန် တရား
 တို့ကို၊ အရိယဿ၊ ငါတုရား၏။ ဝိနယေ၊ သာသနာတော်၌။ ဒိဋ္ဌဓမ္မသုခ
 ဝိဟာရာ၊ မျက်မှောက်သောကိုယ်၏အဖြစ်၌ ချမ်းသာစွာနေရာ ဖြစ်သော
 တရားတို့ဟူ၍၊ ဝုစ္ဆန္တိ၊ ဆိုအပ်ကုန်၏။ ဝုဒ္ဓံ၊ ဝုဒ္ဓံ၊ ဣဿာသနေ၊ ဤသာသ
 နာတော်၌၊ ဧကစ္စော၊ အချို့သော၊ ဘိက္ခု၊ ရဟန်းသည်၊ သုခဿ၊ စ၊ သုခ
 ဝေဒနာကိုလည်း၊ ပဟာနာ၊ ပယ်ခြင်းကြောင့်၊ ဒုက္ခဿ၊ စ၊ ဒုက္ခဝေဒနာ
 ကိုလည်း၊ ပဟာနာ၊ ပယ်ခြင်းကြောင့်၊ ဝုဗ္ဗေဝ၊ ရှေး၌သာလျှင်။ သောမ
 န သဒေါမနဿ နံ၊ သောမနဿ ဒေါမနဿတို့၏။ အတ္ထင်္ဂမာ၊ ချုပ်ခြင်း
 ကြောင့်၊ အဒုက္ခမသုခံ၊ ဒုက္ခသည်မဟုတ် သုခသည် မဟုတ်သော၊
 ဤပက္ခာသတိ ပါရှိသဖြင့်၊ ဥပေက္ခာသည် ဖြစ်စေအပ်သော သတိ၏စင်
 ကြယ်ခြင်းသည်ရှိသော၊ စတုတ္ထံဈာနံ၊ စတုတ္ထဈာန်ကို၊ ဥပသမ္ပန္နံ၊ ပြည့်ဝ
 စေ၍၊ ဝိဟာရေယျ၊ နေရာ၏။ တဿဘိက္ခုနော၊ ထိုရဟန်းအား၊ အတံ၊
 ငါသည်၊ သလ္လေခေန၊ ကိလေသာကိုခေါင်းပါးတတ်သောအကျင့်ဖြင့်၊ ဝိဟ
 ရာမိ၊ နေ့အို၊ ဣတိ ဝေ။ ဤသို့သောအကြံသည်၊ ယံယေန ကာရဏေန၊ အကြင်
 အကြောင်းဖြင့်၊ အဿ၊ ဖြစ်ရာ၏။ ဇေတိဌာနံ၊ ထိုအကြောင်းသည်။ ဝိဇ္ဇတိခေါ
 ပန၊ ရှိသည်သာလျှင်တည်း။ တံ၊ ထိုပိတ်အကြံသည်။ နယုဇ္ဇတိ၊ မသင့်၊ ဝုဒ္ဓံ၊
 ဝုဒ္ဓံ၊ ဇေတေ၊ ထိုစတုတ္ထဈာန်တရားတို့ကို၊ အရိယဿ၊ ငါတုရား၏။ ဝိနယေ၊
 သာသနာတော်၌။ သလ္လေခါ၊ ကိလေသာကိုခေါင်းပါးတတ်သောတရားတို့
 ဟူ၍ ခေါပန၊ စင်စစ်၊ နဝုစ္ဆန္တိ၊ မဆိုအပ်ကုန်၊ ဇေတေ၊ ထိုစတုတ္ထဈာန်တရား
 တို့ကို၊ အရိယဿ၊ ငါတုရား၏။ ဝိနယေ၊ သာသနာတော်၌။ ဒိဋ္ဌဓမ္မသုခဝိဟာ
 ရာ၊ မျက်မှောက်သောကိုယ်၏အဖြစ်၌ ချမ်းသာစွာနေရာ ဖြစ်သောတရားတို့
 ဟူ၍၊ ဝုစ္ဆန္တိ၊ ဆိုအပ်ကုန်၏။ ဝုဒ္ဓံ၊ ဝုဒ္ဓံ၊ ဣဿာသနေ၊ ဤသာသနာတော်၌၊
 ဧကစ္စော၊ အချို့သော၊ ဘိက္ခု၊ ရဟန်းသည်၊ သဗ္ဗသော၊ အချင်းခင်ဆင်း၊
 ဣဿညာနံ၊ ရုပ်လျှင်အာရုံရှိကုန်သောသညာတို့ကို၊ သမတိက္ကမာလွန်ခြင်း
 ကြောင့်၊ ပဒိဗာသညာနံ၊ ပဒိဗာနှင့်ယှဉ်ကုန်သောသညာတို့၏။ အတ္ထင်္ဂမာ

ချုပ်ခြင်းကြောင့်၊ နာနတ္တံ သညာနံ၊ အထူးထူးကုန်သော သညာတို့ကို၊ အမနထိ ကာရာ၊ နှလုံးမသွင်းခြင်းကြောင့်၊ အာကာသော၊ ကောင်းကင်သည် အနန္တံ၊ ဥပါနိဋ္ဌိတင်အားဖြင့်အပိုင်းအခြားမရှိ၊ ဣတိဣတံဘာဝနံ၊ ဤဘာဝနာကို၊ ဘာဝေတွာ၊ ပွားစေ၍၊ အာကာသာနုဉ္ဇာယတနံ၊ အာကာသာနုဉ္ဇာယတနုဉ္ဇာတို့ကို ဥပသမ္ပန္နံ ပြည့်စုံစေ၍၊ ဝိဟရေယျ၊ နေရာ၏၊ တဿာဘိက္ခုနော၊ ထိုရဟန်းအားအဟံ ငါသည်။ သလ္လောခန၊ ကိလေသာကိုခေါင်းပါးစေတိ သောအကုန်ဖြင့်၊ ဝိဟရမိ၊ နေအံ့၊ ဣတိဣတံ၊ ဤသို့သော အကြံသည်။ ယံယေန ကာရဏန၊ အကြင်အကြောင်းဖြင့်၊ အဿ၊ ဖြစ်ရာ၏၊ ဇေတံဋ္ဌာနံ၊ ထိုအကြောင်းသည်။ ဝိဇ္ဇာတိ၊ ရှိ၏။ တံ၊ ထိုစိတ် အကြံသည်။ နယုဇ္ဇတိ၊ မသင့်၊ ဝုဒ္ဓံ၊ ဝုဒ္ဓံ၊ ဧဝေ၊ ထိုဝိညာဏဉ္ဇာယတနုဉ္ဇာတရားတို့ကို၊ အရိယဿ၊ ငါတုရား၏၊ ဝိနယေ၊ သာသနာထေတံ၊ သလ္လော၊ ကိလေသာကိုခေါင်းပါး ထတ်သော တရားတို့ဟူ၍၊ ခေါပန၊ စင်စစ်၊ နုဉ္ဇန္တိ၊ မဆိုအင်ကုန်၊ ဧတေ၊ ထို အာကာသာ နုဉ္ဇာယတနုဉ္ဇာတရားတို့ကို၊ အရိယဿ၊ ငါတုရား၏၊ ဝိနယေ၊ သာသနာထေတံ၊ သန္တာဝိဟာရာ၊ ငြိမ်သက်သော နေရာဖြစ်သော တရားတို့ဟူ၍၊ ဝုဒ္ဓန္တိ၊ ဆိုအင်ကုန်၏၊ ဝုဒ္ဓံ၊ ဝုဒ္ဓံ၊ ဣဝသာသနော၊ ဤသာသနာ ထေတံ၊ ဧကစ္စော၊ အချို့သော၊ ဘိက္ခု၊ ရဟန်းသည်။ သဗ္ဗသော၊ အချင်းခပ် သိမ်း၊ အာကာသာနုဉ္ဇာယတနံ၊ အာကာသာနုဉ္ဇာယတနုဉ္ဇာတို့ကို၊ သမဝိက္ကမ္ပ လွန်၍၊ ဝိညာဏံ၊ ပဋ္ဌမာရုပ္ပိညာဏံသည်။ အနန္တံ၊ ဥပါနိဋ္ဌိတင်အားဖြင့် အပိုင်းအခြားမရှိ၊ ဣတိဣတံဘာဝနံ၊ ဤဘာဝနာကို၊ ဘာဝေတွာ၊ ပွားစေ၍၊ ဝိညာဏဉ္ဇာ ယတနံ၊ ဝိညာဏဉ္ဇာ ယတနုဉ္ဇာတို့ကို၊ ဥပသမ္ပန္နံ ပြည့်စုံ စေ၍၊ ဝိဟရေယျ၊ နေရာ၏၊ တဿာ ဘိက္ခုနော၊ ထိုရဟန်းအား၊ အဟံ ငါသည်။ သလ္လောခန၊ ကိလေသာကို ခေါင်းပါး စေတိ သော အကုန်ဖြင့်၊ ဝိဟရမိ၊ နေအံ့၊ ဣတိဣတံ၊ ဤသို့သော အကြံသည်။ ယံယေန ကာရဏန၊ အကြင်အကြောင်းဖြင့်၊ အဿ၊ ဖြစ်ရာ၏၊ ဇေတံဋ္ဌာနံ၊ ထိုအကြောင်းသည်။ ဝိဇ္ဇာတိ၊ ခေါပန၊ ရှိသည်။ ဘာလျှင်တည်း။ တံ၊ ထိုစိတ်အကြံသည်။ နယုဇ္ဇတိ၊ မသင့်၊ ဝုဒ္ဓံ၊ ဝုဒ္ဓံ၊ ဧဝေ၊ ထိုဝိညာဏဉ္ဇာယတနုဉ္ဇာ တရားတို့ကို၊ အရိယဿ၊ ငါတုရား၏၊ ဝိနယေ၊ သာသနာထေတံ၊ သန္တာဝိဟာရာ၊ ငြိမ်သက်သော နေရာ ဖြစ်သော တရားတို့ ဟူ၍၊ ဝုဒ္ဓန္တိ၊ ဆိုအင်ကုန်၏၊ ဝုဒ္ဓံ၊ ဝုဒ္ဓံ၊ ဣဝသာသနော၊ ဤသာသနာ ထေတံ။

ကေဂ္ဂော၊ အချိုသော၊ ထိက္ခူ၊ ရဟန်းသည်၊ သဗ္ဗသော၊ အချင်း၊ ခပ်ထိမ်း၊
 ဝိညာဏဉ္စာယတနံ၊ ဝိညာဏဉ္စာ ယတနများကို၊ သမ္ပတိက္ကမ္ဘ၊ လွန်၍၊ နိဗ္ဗိ
 ကိဉ္စိ ဘိ၊ ရိုးစဉ်းအကြွင်းမရှိဟူ၍၊ ဣတိဣဝံသာဝနံ၊ ဤသာဝနာကို၊ ဘာဝေ
 တွာ၊ ပွားစေ၍၊ အာကိဉ္စညာယတနံ၊ အာကိဉ္စညာယတနများကို၊ ဥပသမ္ပန္န၊
 ပြည့်စုံစေ၍ ဝိဟရေယျ၊ နေရာ၏၊ တဿဘိက္ခုနော၊ ထိုရဟန်းအား၊ အဟံ၊
 ငါသည်။ သလ္လေခေ၊ ကိလေသာကို ခေါင်းပါးတတ်သော အကျင့်ဖြင့်၊ ဝိဟ
 ရာမိ၊ နေအံ့၊ ဣတိဝံ၊ ဤသို့သော အကြံသည်။ ယံယေနကာရဏေန၊ အကြင်
 အကြောင်းဖြင့်၊ အဿ၊ ဖြစ်ရာ၏၊ ဧတံဂ္ဂံ၊ နှံ၊ ထိုအကြောင်းသည်။ ဝိဇ္ဇတိခေါ
 ပန၊ ရှိသည်သာလျှင်တည်း။ တံ၊ ထိုပိတ်အကြံသည်။ နယုဇ္ဇတိ၊ မသင့်၊ ရန္တံ၊
 ရန္တံ၊ ဧတေ၊ ထိုအာကိဉ္စညာယတနများတရားတို့ကို၊ အရိယဿ၊ ငါတုရား
 ၏၊ ဝိနယေ၊ သာသနာထော်၌၊ သလ္လေခါ၊ ကိလေသာကို ခေါင်းပါးတတ်သော
 တရားတို့ဟူ၍၊ ခေါပန၊ စင်စစ်၊ နဂုဗ္ဗန္တိ၊ မဆိုအပ်ကုန်၊ ဧတေ၊ ထိုအာ
 ကိဉ္စညာယတနများတရားတို့ကို၊ အရိယဿ၊ ငါတုရား၏၊ ဝိနယေ၊ သာသ
 နာထော်၌၊ သန္တာဝိဟာရာ၊ ငြိမ်သက်သော နေရာဖြစ်သော ထရားတို့ဟူ၍၊
 ဂုဗ္ဗန္တိ။ ဆိုအပ်ကုန်၏၊ ရန္တံ၊ ရန္တံ၊ ဣဝံသာသနေ၊ ဤသာသနာထော်၌၊ ကေဂ္ဂော၊
 အချိုသော၊ ထိက္ခူ၊ ရဟန်းသည်။ သဗ္ဗသော၊ အချင်း၊ ခပ်ထိမ်း၊ အာကိဉ္စညာ
 ယတနံ၊ အာကိဉ္စညာ ယတနများကို၊ သမ္ပတိက္ကမ္ဘ၊ လွန်၍၊ နေဝသညာနာ
 သညာယတနံ၊ နေဝသညာနာသညာယတနများကို၊ ဥပသမ္ပန္န၊ ပြည့်စုံစေ၍၊
 ဝိဟရေယျ၊ နေရာ၏၊ တဿဘိက္ခုနော၊ ထိုရဟန်းအား။ အဟံ၊ ငါသည်။
 သလ္လေခေ၊ ကိလေသာကို ခေါင်းပါးတတ်သော အကျင့်ဖြင့်၊ ဝိဟရာမိ၊ နေ
 အံ့၊ ဣတိဝံ၊ ဤသို့သော အကြံသည်။ ယံယေနကာရဏေန၊ အကြင်အကြောင်း
 ဖြင့်၊ အဿ၊ ဖြစ်ရာ၏၊ ဧတံဂ္ဂံ၊ နှံ၊ ထိုအကြောင်းသည်။ ဝိဇ္ဇတိခေါပန၊ ရှိသည်
 သာလျှင်တည်း။ တံ၊ ထိုပိတ်အကြံသည်။ နယုဇ္ဇတိ၊ မသင့်၊ ရန္တံ၊ ရန္တံ၊ ဧတေ၊ ထို
 နေဝသညာ နာသညာယတနများတို့ကို၊ အရိယဿ၊ ငါတုရား၏၊ ဝိနယေ၊
 သာသနာထော်၌၊ သလ္လေခါ၊ ကိလေသာကို ခေါင်းပါးတတ်သော တရားတို့
 ဟူ၍၊ ခေါပန၊ စင်စစ်၊ နဂုဗ္ဗန္တိ၊ မဆိုအပ်ကုန်၊ ဧတေ၊ ထိုနေဝသညာနာသညာ
 ယတနများတရားတို့ကို၊ အရိယဿ၊ ငါတုရား၏၊ ဝိနယေ၊ သာသနာထော်၌။
 သန္တာဝိဟာရာ၊ ငြိမ်သက်သော နေရာဖြစ်သော ထရားတို့ ဟူ၍၊ ဂုဗ္ဗန္တိ၊
 ဆိုအပ်ကုန်၏၊ ရန္တံ၊ ရန္တံ၊ ခေါပန၊ စင်စစ်၊ ဣဝံ၊ ဤပိတ်သာအစရှိသောဝတ္ထု၌၊
 ဝေါထုဒမုတိ၊ သင်ဘို့သည်။ သလ္လေခေါ၊ ပိတ်သာကို ဖြတ်တတ်သော အပိ
 တိသာဟူသောထလ္လေခကို၊ ကရဏီယော၊ ပြုအပ်၏၊ ပရေဇနာ၊ တပါးကုန်

သောသုတို့သည်။ သတ္တဝံနံ၊ သတ္တဝါတို့ကို၊ ဝိဟိံ သကော၊ ရိုက်ပုတ်ညှဉ်းဆဲ
 တတ်ကုန်သည်။ ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။ မယံ၊ ငါတို့သည်။ ဧတ္ထ၊ ဤဝိဟိံ
 သာဏီတည်ရာဖြစ်သောသတ္တဝါ၌။ အဝိဟိံ သကော၊ ရိုက်ပုတ်ညှဉ်းဆဲခြင်း
 မှကြည့်ကုန်သည်။ ဘဝိဿာမ၊ ဖြစ်ကုန်အံ့။ ဣတိ၊ ဤသို့။ သလ္လောခေါ၊ ဝိဟိံ
 သာကိုဖြတ်တတ်သော အဝိဟိံ သာဟူသော သလ္လောကို။ ကရဏီယော။
 ပြုအပ်၏။ ပရေ၊ တပါးကုန်သော သူတို့သည်။ ပါဏာတိပါတီ၊ သူ၏အသက်
 ကိုသတ်ကြောင်းဖြစ်သောစေတနာနှင့် ပြည့်စုံကုန်သည်။ ဘဝိဿန္တိ၊ ဖြစ်
 ကုန်လတ္တံ့။ မယံ၊ ငါတို့သည်။ ဧတ္ထ၊ ဤပါဏာတိပါတစေတနာ၏ တည်ရာ
 ဝတ္ထု၌။ ပါဏာတိပါတာ၊ သူ၏ အသက်ကိုသတ်ခြင်းမှ။ ပဒိုဝိရတာ၊ ကြဉ်
 ကုန်သည်။ ဘဝိဿာမ၊ ဖြစ်ကုန်အံ့။ ဣတိ၊ ဤသို့။ သလ္လောခေါ၊ ဝိဟိံ သာကို
 ဖြတ်တတ်သော အဝိဟိံ သာဟူသော သလ္လောကို။ ကရဏီယော၊ ပြုအပ်၏။
 ပရေ၊ တပါးကုန်သောသူတို့သည်။ အနိန္ဒာဒါယိ၊ အရှင်သည်မပေးအပ်သော
 သူတပါး၏ ဥစ္စာကိုခိုးယူကြောင်းဖြစ်သော စေတနာနှင့် ပြည့်စုံကုန်သည်။
 ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။ မယံ၊ ငါတို့သည်။ ဧတ္ထ၊ ဤအနိန္ဒာဒါယိစေတနာ၏
 တည်ရာဝတ္ထု၌။ အနိန္ဒာဒါနာ၊ အရှင်သည်မပေးအပ်သောသူတပါး၏ဥစ္စာကို
 ခိုးယူခြင်းမှ။ ပဒိုဝိရတာ၊ ကြဉ်ကုန်သည်။ ဘဝိဿာမ၊ ဖြစ်ကုန်အံ့။ ဣတိ၊
 ဤသို့။ သလ္လောခေါ၊ ဝိဟိံ သာကိုဖြတ်တတ်သော အဝိဟိံ သာဟူသော သလ္လော
 ခကို။ ကရဏီယော၊ ပြုအပ်၏။ ပရေ၊ တပါးကုန်သောသူတို့သည်။ အ၊ ဗြဟ္မစာ
 ရီးနာ၊ မမြတ်သော မေထုန်အကုန်ကို ကျင့်ကြောင်းဖြစ်သော စေတနာနှင့်
 ပြည့်စုံကုန်သည်။ ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။ မယံ ငါတို့သည်။ ဧတ္ထ၊ ဤ
 အ၊ ဗြဟ္မစာရိယစေတနာ၏တည်ရာဝတ္ထု၌။ ဗြဟ္မစာရိနာ၊ မြတ်သောအကုန်
 ကိုကျင့်ကုန်သည်။ ဘဝိဿာမ၊ ဖြစ်ကုန်အံ့။ ဣတိ၊ ဤသို့။ သလ္လောခေါ၊ အ၊ ဗြဟ္မ
 စာရိယကိုဖြတ်တတ်သော ဗြဟ္မစာရိယဟူသော သလ္လောကို။ ကရဏီယော၊
 ပြုအပ်၏။ ပရေ၊ တပါးကုန်သောသူတို့သည်။ ရသာဝါဒိနာ၊ ချွတ်ယွင်းသော
 စကားကိုဆိုကြောင်းဖြစ်သောစေတနာနှင့် ပြည့်စုံကုန်သည်။ ဘဝိဿန္တိ၊
 ဖြစ်ကုန်လတ္တံ့။ မယံ၊ ငါတို့သည်။ ဧတ္ထ၊ ဤရသာဝါဒစေတနာ၏ တည်ရာ
 ဝတ္ထု၌။ ရသာဝါဒါ၊ မဟုတ်မမှန်သော စကားကိုဆိုခြင်းမှ။ ပဒိုဝိရတာ၊
 ကြဉ်ကုန်သည်။ ဘဝိဿာမ၊ ဖြစ်ကုန်အံ့။ ဣတိ၊ ဤသို့။ သလ္လောခေါ၊ ရသာဝါဒ
 ကိုဖြတ်တတ်သော အရသာဝါဒဟူသော သလ္လောကို။ ကရဏီယော၊ ပြုအပ်
 ၏။ ပရေ၊ တပါးကုန်သောသူတို့သည်။ ဝိသုဏဝါစာ၊ ချောပင် ဂုံးတိုက်သော
 စကားကိုဆိုကြောင်းဖြစ်သော စေတနာနှင့် ပြည့်စုံကုန်သည်။ ဘဝိဿန္တိ၊

ဖြစ်ကုန်သတ္တံ၊ မယံ၊ ငါတို့သည်၊ ဧတ္ထ၊ ဝိသုကာဝါစာစေတနာ၏တည်ရာဝတ္ထု၊
 နှို၊ ဝိသုကာယဝါစာယ၊ ချောပစ်ရုံးတိုက်ပေသ၊ စကားကိုဆိုခြင်းမှ၊ ပဋိရိရ
 တာ၊ ကြဉ်ကုန်သည်၊ ဘဝိဿာမ၊ ဖြစ်ကုန်အံ့၊ ဣတိ၊ ဤသို့၊ သလ္လေခေါ၊ ဝိသု
 ကာဝါစာကိုဖြတ်ဘတ်သောအဝိသုကာဝါစာဟူသော သလ္လေခကို၊ ကရဏီ
 ယော၊ ပြုအပ်၏၊ ပရေ၊ တပါးကုန်သော သူတို့သည်၊ ဖရုသာဝါစာ၊ ကြမ်းတန်း
 သော စကားကို ဆိုးကြောင်း ဖြစ်သော စေတနာနှင့် ပြည့်စုံကုန်သည်၊
 ဘဝိဿန္တိ၊ ဖြစ်ကုန်သတ္တံ၊ မယံ၊ ငါတို့သည်၊ ဧတ္ထ၊ ဤဖရုသာဝါစာ စေတနာ
 ၏တည်ရာဝတ္ထုနှို၊ ဖရုသာယ၊ ကြမ်းတန်းသော၊ ဝါစာယ၊ စကားမှပဋိရိရ
 တာ၊ ကြဉ်ကုန်သည်၊ ဘဝိဿာမ၊ ဖြစ်ကုန်အံ့၊ ဣတိ၊ ဤသို့၊ သလ္လေခေါ၊ ဖရု
 သာဝါစာကိုဖြတ်တတ်သောအဖရုသာဝါစာဟူသော သလ္လေခကို၊ ကရဏီ
 ယော၊ ပြုအပ်၏၊ ပရေ၊ တပါးကုန်သော သူတို့သည်၊ သမ္ဗုဿာဝိနော၊ ပြိန်
 ပျင်းသောစကားကို ဆိုကြောင်းဖြစ်သော စေတနာနှင့် ပြည့်စုံကုန်သည်၊
 ဘဝိဿန္တိ၊ ဖြစ်ကုန်သတ္တံ၊ မယံ၊ ငါတို့သည်၊ ဧတ္ထ၊ သမ္ဗုဿာပ စေတနာ၏
 တည်ရာဝတ္ထုနှို၊ သမ္ဗုဿာပါ၊ ပြိန်ပျင်းသော စကားကိုဆိုခြင်းမှ၊ ပဋိရိရ
 တာ၊ ကြဉ်ကုန်သည်၊ ဘဝိဿာမ၊ ဖြစ်ကုန်အံ့၊ ဣတိ၊ ဤသို့၊ သလ္လေခေါ၊ သမ္ဗု
 ဝါပကိုဖြတ်ဘတ်သောအသမ္ဗုဿာပဟူသော သလ္လေခကို၊ ကရဏီယော၊
 ပြုအပ်၏၊ ပရေ၊ တပါးကုန်သော သူတို့သည်၊ အဘိဇ္ဈာလု၊ အဘိဇ္ဈာများကုန်
 သည်၊ ဘဝိဿန္တိ၊ ဖြစ်ကုန်သတ္တံ၊ မယံ၊ ငါတို့သည်၊ ဧတ္ထ၊ အဘိဇ္ဈာစေတနာ
 ၏တည်ရာဝတ္ထုနှို၊ အဘိဇ္ဈာလု၊ အဘိဇ္ဈာများကုန်သည်၊ ဘဝိဿာမ၊
 ဖြစ်ကုန်အံ့၊ ဣတိ၊ ဤသို့၊ သလ္လေခေါ၊ အဘိဇ္ဈာကိုဖြတ်တတ်သော အဘိဇ္ဈာ
 ဟူသော သလ္လေခကို၊ ကရဏီယော၊ ပြုအပ်၏၊ ပရေ၊ တပါးကုန်သော သူတို့
 သည်၊ ဗျာပန္နစိတ္တာ၊ ဘောက်ပြန်သော စိတ်ရှိ ကုန်သည်၊ ဘဝိဿန္တိ၊
 ဖြစ်ကုန်သတ္တံ၊ မယံ ငါတို့သည်၊ ဧတ္ထ၊ ဤဗျာပန္နစိတ္တစေတနာ၏ တည်ရာ
 ဝတ္ထုနှို၊ အဗျာပန္နစိတ္တာ၊ မဘောက်ပြန်သောစိတ်ရှိကုန်သည်၊ ဘဝိဿာမ၊
 ဖြစ်ကုန်အံ့၊ ဣတိ၊ ဤသို့၊ သလ္လေခေါ၊ ဗျာပန္နစိတ်ကိုဖြတ်တတ်သော အဗျာပန္န
 စိတ်ဟူသော သလ္လေခကို၊ ကရဏီယော၊ ပြုအပ်၏၊ ပရေ၊ တပါးကုန်သော သူ
 တို့သည်၊ မိစ္ဆာဒိဋ္ဌိကာ၊ မှားသော အယူရှိကုန်သည်၊ ဘဝိဿန္တိ၊ ဖြစ်ကုန်
 သတ္တံ၊ မယံ ငါတို့သည်၊ ဧတ္ထ၊ မိစ္ဆာဒိဋ္ဌိစေတနာ၏တည်ရာဝတ္ထုနှို၊ သမ္မာဒိဋ္ဌိ
 ကာ၊ ကောင်းသောအယူရှိ ကုန်သည်၊ ဘဝိဿာမ၊ ဖြစ်ကုန်အံ့၊ ဣတိ၊ ဤသို့၊
 သလ္လေခေါ၊ မိစ္ဆာဒိဋ္ဌိကိုဖြတ် တတ်သော သမ္မာဒိဋ္ဌိဟူသော သလ္လေခကို၊ က
 ရဏီယော၊ ပြုအပ်၏၊ ပရေ၊ တပါးကုန်သော သူတို့သည်၊ မိစ္ဆာပင်္ကပ္ပါ၊ မှား

သောအကြံရှိကုန်သည်။ ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။ မယံ၊ ငါတို့သည်။ ဧတ္ထ
 ဤမိစ္ဆာသဏ္ဍာနစတနာ၏ တည်ရာဝတ္ထု၌၊ သမ္မာသမာဓိပွား၊ ကောင်းသော
 အကြံရှိကုန်သည်။ ဘဝိဿာမ၊ ဖြစ်ကုန်အံ့။ ဣတိ၊ ဤသို့။ သလ္လေခေါ၊ မိစ္ဆာ
 သမာဓိကိုဖြတ်တတ်သော သမ္မာသမာဓိဟူသော သလ္လေခကို၊ ကရဏီယော၊
 ပြုအပ်၏။ ပရေ၊ တပါးကုန်သောသူတို့သည်။ မိစ္ဆာဝါယာမ၊ မှားသောစကားကို
 ဆိုကုန်သည်။ ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။ မယံ၊ ငါတို့သည်။ ဧတ္ထ၊ ဤမိစ္ဆာဝါ
 စာစတနာ၏ တည်ရာဝတ္ထု၌၊ သမ္မာဝါယာမ၊ ကောင်းသောစကားကိုဆိုကုန်
 သည်။ ဘဝိဿာမ၊ ဖြစ်ကုန်အံ့။ ဣတိ၊ ဤသို့။ သလ္လေခေါ၊ မိစ္ဆာဝါစာကိုဖြတ်
 တတ်သော သမ္မာဝါယာမဟူသော သလ္လေခကို၊ ကရဏီယော၊ ပြုအပ်၏။ ပရေ၊
 တပါးကုန်သောသူတို့သည်။ မိစ္ဆာကမ္မန္တာ၊ မှားသောအမှုကိုပြုကုန်သည်။
 ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။ မယံ၊ ငါတို့သည်။ ဧတ္ထ၊ ဤမိစ္ဆာကမ္မန္တ
 ၏ တည်ရာဝတ္ထု၌၊ သမ္မာကမ္မန္တာ၊ ကောင်းသောအမှုကို ပြုကုန်သည်။ ဘ
 ဝိဿာမ၊ ဖြစ်ကုန်အံ့။ ဣတိ၊ ဤသို့။ သလ္လေခေါ၊ မိစ္ဆာကမ္မန္တကို ဖြတ်တတ်
 သော သမ္မာကမ္မန္တဟူသော သလ္လေခကို၊ ကရဏီယော၊ ပြုအပ်၏။ ပရေ၊ တပါး
 ကုန်သောသူတို့သည်။ မိစ္ဆာအာဇီဝါ၊ မှားသောအသက်မွေးခြင်းရှိကုန်သည်
 ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။ မယံ၊ ငါတို့သည်။ ဧတ္ထ၊ ဤမိစ္ဆာအာဇီဝစတနာ၏
 တည်ရာဝတ္ထု၌၊ သမ္မာအာဇီဝါ၊ ကောင်းသောအသက်မွေးခြင်းရှိကုန်သည်။
 ဘဝိဿာမ၊ ဖြစ်ကုန်အံ့။ ဣတိ၊ ဤသို့။ သလ္လေခေါ၊ မိစ္ဆာအာဇီဝကိုဖြတ်တတ်
 သော သမ္မာအာဇီဝ ဟူသော သလ္လေခကို၊ ကရဏီယော၊ ပြုအပ်၏။ ပရေ၊
 တပါးကုန်သောသူတို့သည်။ မိစ္ဆာဝါယာမာ၊ မှားသောအားထုတ်ခြင်းရှိကုန်
 သည်။ ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။ မယံ၊ ငါတို့သည်။ ဧတ္ထ၊ ဤမိစ္ဆာဝါယာမ
 စတနာ၏ တည်ရာဝတ္ထု၌၊ သမ္မာဝါယာမာ၊ ကောင်းသောအားထုတ်ခြင်း
 ရှိကုန်သည်။ ဘဝိဿာမ၊ ဖြစ်ကုန်အံ့။ ဣတိ၊ ဤသို့။ သလ္လေခေါ၊ မိစ္ဆာဝါယာမ
 ကိုဖြတ်တတ်သော သမ္မာဝါယာမ ဟူသော သလ္လေခကို၊ ကရဏီယော၊
 ပြုအပ်၏။ ပရေ၊ တပါးကုန်သောသူတို့သည်။ မိစ္ဆာသတိ၊ မှားသောသတိရှိ
 ကုန်သည်။ ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။ မယံ၊ ငါတို့သည်။ ဧတ္ထ၊ ဤမိစ္ဆာသတိ
 စတနာ၏ တည်ရာဝတ္ထု၌၊ သမ္မာသတိ၊ ကောင်းသောသတိရှိကုန်သည်။
 ဘဝိဿာမ၊ ဖြစ်ကုန်အံ့။ ဣတိ၊ ဤသို့။ သလ္လေခေါ၊ မိစ္ဆာသတိကို ဖြတ်တတ်
 သော သမ္မာသတိ ဟူသော သလ္လေခကို၊ ကရဏီယော၊ ပြုအပ်၏။ ပရေ၊
 တပါးကုန်သောသူတို့သည်။ မိစ္ဆာသမာဓိနော၊ မှားသောတည်ကြည်ခြင်းရှိ
 ကုန်သည်။ ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။ မယံ၊ ငါတို့သည်။ ဧတ္ထ၊ ဤမိစ္ဆာသမာ

မိစောနာဇာဏံထည်ရာဝတ္ထု၌၊ သမ္မာသမာဓိနော။ ကောင်းသောတည်ကြည်
 ခြင်းရှိကုန်သည်၊ ဘဝိဿာမ၊ ဖြစ်ကုန်အံ့၊ ဣတိ၊ ဤသို့၊ သလ္လေခေါ၊ မိစ္ဆာသ
 မာဓိကိုဖြတ်တတ်သောသမ္မာသမာဓိဟူသောသလ္လေခကို၊ ကရဏီယော၊
 ပြုအပ်၏၊ ပဓေ၊ တပါးကုန်သောသူတို့သည်၊ မိစ္ဆာဥာဏီ၊ မှားသောဥာဏ်အ
 မြင်ရှိကုန်သည်၊ ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့၊ မယံ၊ ငါတို့သည်၊ ဧတ္ထ၊ ဤမိစ္ဆာ
 ဥာဏ်စေတနာဇာဏံထည်ရာဝတ္ထု၌၊ သမ္မာဥာဏီ၊ ကောင်းသောဥာဏ်အမြင်ရှိ
 ကုန်သည်၊ ဘဝိဿာမ၊ ဖြစ်ကုန်အံ့၊ ဣတိ၊ ဤသို့၊ သလ္လေခေါ၊ မိစ္ဆာဥာဏ်ကို
 ဖြတ်တတ်သောသမ္မာဥာဏ်ဟူသောသလ္လေခကို၊ ကရဏီယော၊ ပြုအပ်၏၊
 ပဓေ၊ တပါးကုန်သောသူတို့သည်၊ မိစ္ဆာဝိရတ္တိ၊ ဘောက်ပြန်သောလွတ်ခြင်း
 ရှိကုန်သည်၊ ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့၊ မယံ၊ ငါတို့သည်၊ ဧတ္ထ၊ ဤမိစ္ဆာ
 ဝိရတ္တိစေတနာဇာဏံထည်ရာဝတ္ထု၌၊ သမ္မာဝိရတ္တိ၊ မဘောက်ပြန်သောလွတ်
 ခြင်းရှိကုန်သည်၊ ဘဝိဿာမ၊ ဖြစ်ကုန်အံ့၊ ဣတိ၊ ဤသို့၊ သလ္လေခေါ၊ မိစ္ဆာ
 ဝိရတ္တိကိုဖြတ်တတ်သောသမ္မာဝိရတ္တိဟူသောသလ္လေခကို၊ ကရဏီယော၊
 ပြုအပ်၏၊ ပဓေ၊ တပါးကုန်သောသူတို့သည်၊ ထိနမိဒ္ဓပရိယုဗ္ဗိတာ၊ ထိနမိဒ္ဓ
 သည်နှိပ်စက်အပ်ကုန်သည်၊ ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့၊ မယံ၊ ငါတို့သည်၊
 ဧတ္ထ၊ ဤသို့နှိပ်စက်ခြင်း၌၊ ဝိဂတထိနမိဒ္ဓတာ၊ ကင်းသော ထိနမိဒ္ဓရှိကုန်
 သည်၊ ဘဝိဿာမ၊ ဖြစ်ကုန်အံ့၊ ဣတိ၊ ဤသို့၊ သလ္လေခေါ၊ ထိနမိဒ္ဓပရိယုဗ္ဗိတ
 ကိုဖြတ်တတ်သောဝိဂတထိနမိဒ္ဓဟူသောသလ္လေခကို၊ ကရဏီယော၊ ပြုအပ်
 ၏၊ ပဓေ၊ တပါးကုန်သောသူတို့သည်၊ ဥဒ္ဓတာ၊ ပျံလွင့်ကုန်သည်၊ ဘဝိဿန္တိ၊
 ဖြစ်ကုန်လတ္တံ့၊ မယံ၊ ငါတို့သည်၊ ဧတ္ထ၊ ဤပျံလွင့်ခြင်း၌၊ အနုဒ္ဓတာ၊ ပျံလွင့်ခြင်း
 မရှိကုန်သည်၊ ဘဝိဿာမ၊ ဖြစ်ကုန်အံ့၊ ဣတိ၊ ဤသို့၊ သလ္လေခေါ၊ ဥဒ္ဓစ္စကို
 ဖြတ်တတ်သော အနုဒ္ဓစ္စဟူသော သလ္လေခကို၊ ကရဏီယော၊ ပြုအပ်၏၊
 ပဓေ၊ တပါးကုန်သောသူတို့သည်၊ ဝိစိကိစ္ဆာ၊ ယုံမှားခြင်းရှိကုန်သည်၊
 ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့၊ မယံ၊ ငါတို့သည်၊ ဧတ္ထ၊ ဤယုံမှားခြင်း၌၊ တိဏ္ဍ
 ဝိစိကိစ္ဆာ၊ ကူးမြောက်ပြီးသောဝိစိကိစ္ဆာရှိကုန်သည်၊ ဘဝိဿာမ၊ ဖြစ်
 ကုန်အံ့၊ ဣတိ၊ ဤသို့၊ သလ္လေခေါ၊ ဝိစိကိစ္ဆာကိုဖြတ်တတ်သောတိဏ္ဍဝိစိ
 ကိစ္ဆာဟူသောသလ္လေခကို၊ ကရဏီယော၊ ပြုအပ်၏၊ ပဓေ၊ တပါးကုန်သော
 သူတို့သည်၊ ကောဓနာ၊ အမျက်ထွက်လေ့ရှိကုန်သည်၊ ဘဝိဿန္တိ၊ ဖြစ်
 ကုန်လတ္တံ့၊ မယံ၊ ငါတို့သည်၊ ဧတ္ထ၊ ဤအမျက်ထွက်ခြင်း၌၊ အကောဓနာ၊
 အမျက်ထွက်လေ့မရှိကုန်သည်၊ ဘဝိဿာမ၊ ဖြစ်ကုန်အံ့၊ ဣတိ၊ ဤသို့၊ သလ္လေ
 ခေါ၊ ကောဓကို ဖြတ်တတ်သော အကောဓဟူသော သလ္လေခကို၊ ကရဏီ

သော၊ ပြုအပ်၏။ ပရေ၊ တပါးကုန်သောသူတို့သည်၊ ဥပနာဟိ၊ ရန်ညှိ၊ ဖွဲ့တတ်
 ကုန်သည်။ ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။ မယံ၊ ငါတို့သည်၊ ဧတ္ထ၊ ဤရန်ညှိ ဖွဲ့
 ခြင်း၌၊ အနုပနာဟိ၊ ရန်ညှိ ဖွဲ့ခြင်းမရှိကုန်သည်။ ဘဝိဿာမ၊ ဖြစ်ကုန်အံ့၊
 ဣတိ၊ ဤသို့၊ သလ္လေခေါ၊ ဥပနာဟာဏ် ဖြတ်တတ်သော အနုပနာဟာဟူသော
 သလ္လေခကို၊ ကရဏီယော၊ ပြုအပ်၏။ ပရေ၊ တပါးကုန်သောသူတို့သည်၊
 မက္ခိ၊ သူ့ကျေးဇူးကိုချေတတ်ကုန်သည်။ ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။ မယံ၊
 ငါတို့သည်၊ ဧတ္ထ၊ ဤသူ့ကျေးဇူးကိုချေခြင်း၌၊ အမက္ခိ၊ သူ့ကျေးဇူးကိုမချေ
 ထတ်ကုန်သည်။ ဘဝိဿာမ၊ ဖြစ်ကုန်အံ့၊ ဣတိ၊ ဤသို့၊ သလ္လေခေါ၊ မက္ခကို
 ဖြတ်တတ်သော အမက္ခဟူသော သလ္လေခကို၊ ကရဏီယော၊ ပြုအပ်၏။ ပရေ၊
 တပါးကုန်သောသူတို့သည်၊ ပဠာသိ၊ အပြင်ပြုလေ့ရှိကုန်သည်။ ဘဝိဿန္တိ၊
 ဖြစ်ကုန်လတ္တံ့။ မယံ၊ ငါတို့သည်၊ ဧတ္ထ၊ ဤအပြင်ပြုခြင်း၌၊ အပဠာသိ၊ အပြင်
 ပြုလေ့မရှိကုန်သည်။ ဘဝိဿာမ၊ ဖြစ်ကုန်အံ့၊ ဣတိ၊ ဤသို့၊ သလ္လေခေါ၊
 ပဠာသကို ဖြတ်တတ်သော အပဠာသဟူသော သလ္လေခကို၊ ကရဏီယော၊
 ပြုအပ်၏။ ပရေ၊ တပါးကုန်သော သူတို့သည်၊ ဣဿုကိ၊ ဗြူရူထတ်သော
 အထေ့ရှိကုန်သည်။ ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။ မယံ၊ ငါတို့သည်၊ ဧတ္ထ၊
 ဤသို့ ဗြူရူခြင်း၌၊ အနိဿုကိ၊ ဗြူရူထတ်သော အထေ့မရှိကုန်သည်။ ဘဝိ
 သာမ၊ ဖြစ်ကုန်အံ့၊ ဣတိ၊ ဤသို့၊ သလ္လေခေါ၊ ဣဿာကို ဖြတ်တတ်သော
 အနိဿာဟူသော သလ္လေခကို၊ ကရဏီယော၊ ပြုအပ်၏။ ပရေ၊ တပါးကုန်
 သောသူတို့သည်၊ မစ္ဆရိ၊ ဝန်တို့လေ့ရှိကုန်သည်။ ဘဝိဿန္တိ၊ ဖြစ်ကုန်
 လတ္တံ့။ မယံ၊ ငါတို့သည်၊ ဧတ္ထ၊ ဤသို့ ဝန်တို့ခြင်း၌၊ အမစ္ဆရိ၊ ဝန်တို့လေ့မရှိ
 ကုန်သည်။ ဘဝိဿာမ၊ ဖြစ်ကုန်အံ့၊ ဣတိ၊ ဤသို့၊ သလ္လေခေါ၊ မစ္ဆရကို ဖြတ်
 ထတ်သော အမစ္ဆရဟူသော သလ္လေခကို၊ ကရဏီယော၊ ပြုအပ်၏။ ပရေ၊
 တပါးကုန်သောသူတို့သည်၊ သဋ္ဌာ၊ မိမိ၌မရှိသောဂုဏ်ကို ပြုခြင်းတို့သည်၊
 ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။ မယံ၊ ငါတို့သည်၊ ဧတ္ထ၊ ဤမိမိ၌မရှိသောဂုဏ်ကို
 ပြုခြင်း၌၊ အသဋ္ဌာ၊ မိမိ၌မရှိသောဂုဏ်ကို မပြုကုန်သည်။ ဘဝိဿာမ၊ ဖြစ်
 ကုန်အံ့၊ ဣတိ၊ ဤသို့၊ သလ္လေခေါ၊ သဋ္ဌာကို ဖြတ်တတ်သော အသဋ္ဌဟူသော
 သလ္လေခကို၊ ကရဏီယော၊ ပြုအပ်၏။ ပရေ၊ တပါးကုန်သောသူတို့သည်၊
 မာယာဝိ၊ မိမိ၌ထင်ရှားရှိသော အပြစ်ကို ဖုံးထွမ်းကုန်သည်။ ဘဝိဿန္တိ၊
 ဖြစ်ကုန်လတ္တံ့။ မယံ၊ ငါတို့သည်၊ ဧတ္ထ၊ ဤမိမိ၌ထင်ရှားရှိသော အပြစ်ကို
 ဖုံးထွမ်းခြင်း၌၊ အမာယာဝိ၊ မိမိ၌ထင်ရှားရှိသော အပြစ်ကို မဖုံးထွမ်းကုန်
 သည်။ ဘဝိဿာမ၊ ဖြစ်ကုန်အံ့၊ ဣတိ၊ ဤသို့၊ သလ္လေခေါ၊ မာယာဝ် ဖြတ်ထတ်

သောအမာယာဟူသောသလ္လေခကို၊ ကရဏီယော၊ ပြုအပ်၏၊ ပရေ၊ တပါး
ကုန်သောသူတို့သည်၊ ထဒ္ဓါ၊ ခိုင်မာကုန်သည်၊ ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့၊
မယံ၊ ငါတို့သည်၊ ဧတ္ထ၊ ဤခိုင်မာခြင်း၌၊ အတ္ထဒ္ဓါ၊ မခိုင်မာကုန်သည်၊ ဘ
ဝိဿမ၊ ဖြစ်ကုန်အံ့၊ ဣတံ၊ ဤသို့၊ သလ္လေခေါ၊ ထဒ္ဓကုန်ဖြတ်တတ်သောအထဒ္ဓ
ဟူသောသလ္လေခကို၊ ကရဏီယော၊ ပြုအပ်၏၊ ပရေ၊ တပါးကုန်သောသူတို့
သည်၊ အတိမာနိ၊ အလွန်မာန်ရှိကုန်သည်၊ ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့၊ မယံ၊
ငါတို့သည်၊ ဧတ္ထ၊ ဤလွန်သောမာန်၌၊ အနတိမာနိ၊ မလွန်သောမာန်ရှိကုန်
သည်၊ ဘဝိဿမ၊ ဖြစ်ကုန်အံ့၊ ဣတံ၊ ဤသို့၊ သလ္လေခေါ၊ အတိမာနု၊ ဖြတ်
တတ်သောအနတိမာနုဟူသောသလ္လေခကို၊ ကရဏီယော၊ ပြုအပ်၏၊ ပရေ၊
တပါးကုန်သောသူတို့သည်၊ ဗုဗ္ဗစ၊ ဆံ့နိုင်ခက်သောစကားရှိကုန်သည်။
ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့၊ မယံ၊ ငါတို့သည်၊ ဧတ္ထ၊ ဤဆံ့နိုင်ခက်သော
စကား၌၊ သုဗ္ဗစ၊ ဆိုလွယ်သော စကားရှိကုန်သည်၊ ဘဝိဿမ၊ ဖြစ်ကုန်
အံ့၊ ဣတံ၊ ဤသို့၊ သလ္လေခေါ၊ ဗုဗ္ဗစကိုဖြတ်တတ်သောသုဗ္ဗစဟူသောသလ္လေခ
ကို၊ ကရဏီယော၊ ပြုအပ်၏၊ ပရေ၊ တပါးကုန်သောသူတို့သည်၊ ပါပမိတ္တာ၊
မကောင်းသော အဆွေခင်ပွန်း ရှိကုန်သည်၊ ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့၊
မယံ၊ ငါတို့သည်၊ ဧတ္ထ၊ မကောင်းသောအဆွေခင်ပွန်းရှိရာ၌၊ ကဇျာဏ
မိတ္တာ၊ ကောင်းသောအဆွေခင်ပွန်းရှိကုန်သည်၊ ဘဝိဿမ၊ ဖြစ်ကုန်အံ့၊
ဣတံ၊ ဤသို့၊ သလ္လေခေါ၊ ပါပမိတ္တကိုဖြတ်တတ်သောကဇျာဏမိတ္တဟူသော
သလ္လေခကို၊ ကရဏီယော၊ ပြုအပ်၏၊ ပရေ၊ တပါးကုန်သော သူတို့သည်၊
ပမတ္တာ၊ မေ့လျော့ကုန်သည်၊ ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့၊ မယံ၊ ငါတို့သည်၊
ဧတ္ထ၊ မေ့လျော့ခြင်း၌၊ အပ္ပမတ္တာ၊ မေ့လျော့ကုန်သည်၊ ဘဝိဿမ၊ ဖြစ်
ကုန်အံ့၊ ဣတံ၊ ဤသို့၊ သလ္လေခေါ၊ ပမတ္တကိုဖြတ်တတ်သောအပ္ပမတ္တဟူသော
သလ္လေခကို၊ ကရဏီယော၊ ပြုအပ်၏၊ ပရေ၊ တပါးကုန်သောသူတို့သည်၊
အသဒ္ဓါ၊ မသဒ္ဓါကုန်သည်၊ ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့၊ မယံ၊ ငါတို့သည်၊
ဧတ္ထ၊ ဤမသဒ္ဓါခြင်း၌၊ သဒ္ဓါ၊ သဒ္ဓါကုန်သည်၊ ဘဝိဿမ၊ ဖြစ်ကုန်အံ့၊ ဣတံ၊
ဤသို့၊ သလ္လေခေါ၊ အသဒ္ဓါကိုဖြတ်တတ်သောသဒ္ဓါဟူသောသလ္လေခကို၊ ကရ
ဏီယော၊ ပြုအပ်၏၊ ပရေ၊ တပါးကုန်သောသူတို့သည်၊ အဟိရိကော၊ အရှက်
မရှိကုန်သည်၊ ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့၊ မယံ၊ ငါတို့သည်၊ ဧတ္ထ၊ ဤအဟိရိ
ကန္တံ၊ ဟိရိမနာ၊ ဟိရိနှင့်တွင်သောစိတ်ရှိကုန်သည်၊ ဘဝိဿမ၊ ဖြစ်ကုန်အံ့၊
ဣတံ၊ ဤသို့၊ သလ္လေခေါ၊ အဟိရိကကို ဖြတ်တတ်သော ဟိရိမနာ ဟူသော
သလ္လေခကို၊ ကရဏီယော၊ ပြုအပ်၏၊ ပရေ၊ တပါးကုန်သောသူတို့သည်၊ အ

နောတ္တပိမသန္တကုန်သည်။ ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။ မယံ ငါတို့သည်။ ဧတ္ထ
 ဤမသန္တခြင်း၌၊ ဩတ္တပိ၊ ထန်တတ်ကုန်သည်။ ဘဝိဿာမ၊ ဖြစ်ကုန်အံ့ ဣတိ။
 ဤ သို့။ သလ္လောကေါ၊ အနောတ္တပုဂံ၊ ဖြတ်တတ်သော ဩတ္တပုဟူသော သလ္လော
 ကို၊ ကရဏီယော၊ ပြုအပ်၏။ ပရေ၊ ထပါးကုန်သော သူတို့သည်။ အပ္ပဿ
 ထာ၊ နည်းသော အကြားအမြင်ရှိကုန်သည်။ ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။ မယံ
 ငါတို့သည်။ ဧတ္ထ၊ ဤနည်းသော အကြားအမြင်၌၊ ဗဟုဿုထာ၊ များသော
 အကြားအမြင်ရှိကုန်သည်။ ဘဝိဿာမ၊ ဖြစ်ကုန်အံ့ ဣတိ။ ဤသို့။ သလ္လောကေါ၊
 အပ္ပဿုတကို ဖြတ်တတ်သော ဗဟုဿုတဟူသော သလ္လောကကို၊ ကရဏီ
 ယော၊ ပြုအပ်၏။ ပရေ၊ ထပါးကုန်သော သူတို့သည်။ ကုသိဘာ၊ ပျင်းရိကုန်
 သည်။ ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။ မယံ၊ ငါတို့သည်။ ဧတ္ထ၊ ဤပျင်းရိခြင်း၌၊
 အာရဒ္ဓဝိရိယာ၊ အားထုတ်အပ်သော ဝိရိယရှိကုန်သည်။ ဘဝိဿာမ၊ ဖြစ်
 ကုန်အံ့ ဣတိ။ ဤသို့။ သလ္လောကေါ၊ ကုသိတကို ဖြတ်တတ်သော အာရဒ္ဓဝိရိယ
 ဟူသော သလ္လောကကို၊ ကရဏီယော၊ ပြုအပ်၏။ ပရေ၊ ထပါးကုန်သော သူတို့
 သည်းရဋ္ဌဿတိ၊ လွတ်သော သတိရှိကုန်သည်။ ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။
 မယံ၊ ငါတို့သည်။ ဧတ္ထ၊ ဤသတိလွတ်ခြင်း၌၊ ဥပဋိတဿ တိ၊ ထင်သော
 သတိရှိကုန်သည်။ ဘဝိဿာမ၊ ဖြစ်ကုန်အံ့ ဣတိ။ ဤသို့။ သလ္လောကေါ၊ ရဋ္ဌဿ
 တိကို ဖြတ်တတ်သော ဥပဋိတဿတိဟူသော သလ္လောကကို၊ ကရဏီယော။
 ပြုအပ်၏။ ပရေ၊ ထပါးကုန်သော သူတို့ သည်။ ဒုပ္ပညာ၊ နည်းသော ပညာရှိကုန်
 သည်။ ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။ မယံ၊ ငါတို့သည်။ ဧတ္ထ၊ ဤပညာနည်း
 ခြင်း၌၊ ပညာ သမ္ပန္နာ၊ ပညာနှင့်ပြည့်စုံကုန်သည်။ ဘဝိဿာမ၊ ဖြစ်ကုန်အံ့
 ဣတိ။ ဤသို့။ သလ္လောကေါ၊ ဒုပ္ပညုကို ဖြတ်တတ်သော ပညာသမ္ပန္န ဟူသော
 သလ္လောကကို၊ ကရဏီယော၊ ပြုအပ်၏။ ပရေ၊ ထပါးကုန်သော သူတို့သည်။
 သန္တိဗ္ဗိပရာမာသိ၊ မိမိအယူကို မှား သော အားဖြင့် သုံးသပ်ကုန်သည်။ အေဝေ
 နဂ္ဂတိ၊ မြဲမြန်စွာ စွဲစပ်တတ်ကုန်သည်။ ဒုဗ္ဗုဒ္ဓိသ ဝိ၊ စွန့်နိုင်ခဲ့သော မိမိအယူ
 ရှိကုန်သည်။ ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။ မယံ၊ ငါတို့သည်။ ဧတ္ထ၊ ဤအနိယျာ
 နိကဒိဗ္ဗိဘိဇ္ဇာကြောင်း၌၊ အသန္တိဗ္ဗိပရာမာသိ၊ မိမိအယူကို မှားသော အား
 ဖြင့် သုံးသပ်ခြင်းမရှိကုန်သည်။ အနာသနဂ္ဂတိ၊ မြဲမြန်စွာ မစွဲစပ်တတ်
 ကုန်သည်။ သုပ္ပုဒ္ဓိသ ဝိ၊ စွန့်လွှတ်သော မိမိအယူရှိကုန်သည်။ ဘဝိဿာမ၊
 ဖြစ်ကုန်အံ့ ဣတိ။ ဤသို့။ သလ္လောကေါ၊ သန္တိဗ္ဗိကို ဖြတ်တတ်သော သမ္ပုဒ္ဓိဗ္ဗိ
 ဟူသော သလ္လောကကို၊ ကရဏီယော၊ ပြုအပ်၏။ ရန္တု ရန္တု အဟံ ငါထုရားသည်။
 ကုသလေသု၊ ကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မေသု၊ တရားတို့၌၊ ဝိတ္တု၊ ပြုဒိဝိ၊ ဝိတ်

၏ဖြစ်ခြင်းကိုလည်း၊ ဗဟူဝံကာရံ၊ များစွာသောကျေးဇူးရှိ၏ဟူ၍။ ဝဒါမိ၊
 ဟောတော်မူ၏။ ကာယေနဝါ၊ ကိုယ်ဖြင့်လည်းကောင်း၊ ဝါစာဟဝါ၊ နှုတ်ဖြင့်
 ထည်းကောင်း၊ အနုဝိဇိသနာသု၊ တိုက်ထွန်းခြင်းမိမိကိုယ်ကိုဖြည့်ခြင်းအစ
 ရှိသည်တို့၌ကား၊ ဝါဒေါ၊ ဆိုဘွယ်ရာသည်၊ ကောပနအတ္ထိ၊ အဘယ်မှာရှိအံ့
 နည်း၊ ရန္ဒု၊ ရန္ဒု၊ တသ္မာ၊ ထိုကြောင့်၊ ပရေ၊ တပါးကုန်သောသူတို့သည်၊ သတ္တာ
 နံ၊ သတ္တဝါ တို့ကို၊ ဗိဟိံသကာ၊ ရိုက်ပုတ် ညှဉ်းဆဲ တတ်ကုန်သည်၊
 ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။ မယံ၊ ငါတို့သည်၊ ဧတ္ထ၊ ဤစိတ်၊ သာဇာတိတည်ရာ
 ဖြစ်သောသတ္တဝါ၌၊ အဝိဟိံသကာ၊ ရိုက်ပုတ်ညှဉ်းဆဲခြင်းမှကြဉ်ကုန်သည်၊
 ဘဝိဿာမ၊ ဖြစ်ကုန်အံ့၊ ဣတိ၊ ဤသို့၊ ဗိတ္တံ၊ စိတ်ကို၊ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေအပ်
 ၏၊ ပရေ၊ တပါးကုန်သောသူတို့သည်၊ ပါဏာတိပါတံ၊ သူ၏အသက်ကိုသတ်
 ကြောင်းဖြစ်သော စေတနာနှင့် ဖြည့်ရုံကုန်သည်၊ ဘဝိဿန္တိ၊ ဖြစ်ကုန်
 လတ္တံ့။ မယံ၊ ငါတို့သည်၊ ဧတ္ထ၊ ဤပါဏာတိပါတ စေတနာ၏ တည်ရာ
 ဝတ္ထု၌၊ ပါဏာတိ ပါတာ၊ သူ၏အသက်ကို သတ်ခြင်းမှ၊ ပဗ္ဗိဝိရတာ၊
 ကြဉ်ကုန်သည်၊ ဘဝိဿာမ၊ ဖြစ်ကုန်အံ့၊ ဣတိ၊ ဤသို့၊ ဗိတ္တံ၊ စိတ်ကို၊ ဥပ္ပါ
 ဒေတဗ္ဗံ၊ ဖြစ်စေအပ်၏။ (ပ)။ ပရေ၊ တပါးကုန်သော သူတို့သည်၊ သန္တိဗ္ဗိ
 ပရာမာသီ၊ မိမိအယူကို မှားသောအားဖြင့် သုံးသပ် ကုန်သည်၊ အာဓာ
 နဂ္ဂါဟိ၊ မြဲမြံစွာစွဲသမ်းတတ်ကုန်သည်၊ ဒုပ္ပဒိနိဿဂ္ဂိ၊ စွန့်နိုင်ခဲ့သော မိမိ
 အယူ ရှိကုန်သည်။ ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။ မယံ၊ ငါတို့သည်၊ ဧတ္ထ၊
 ဤအနိယျာနိက ဒိဗ္ဗိက္ခိ၏ အကြောင်း၌၊ အသန္တိပရာမာသီ၊ မိမိအယူကို
 မှားသောအားဖြင့် သုံးသပ်ခြင်း မရှိကုန်သည်၊ အနာဓာနဂ္ဂါဟိ၊ မြဲမြံစွာ
 မစွဲသမ်း တတ်ကုန်သည်၊ သုပ္ပဒိနိဿဂ္ဂိ၊ စွန့်လွှတ်သော မိမိအယူရှိကုန်
 သည်၊ ဘဝိဿာမ၊ ဖြစ်ကုန်အံ့၊ ဣတိ၊ ဤသို့၊ ဗိတ္တံ၊ စိတ်ကို၊ ဥပ္ပါဒေတဗ္ဗံ၊
 ဖြစ်စေအပ်၏။ ရန္ဒု၊ ရန္ဒု၊ သေယျထာဝိ နှိုင်းယှဉ်စရာဥပမာမည်သည်ကား၊
 ယောမဂ္ဂေါ၊ အကြင်ခရီးသည်၊ ဝိသမော၊ ဆူးပြောင့်စသည် တို့ဖြင့်မညီ
 မညွှတ် သည်၊ အဿ၊ ဖြစ်ရာ၏။ အဿဝိသမမဂ္ဂဿ၊ ထိုမညီမညွတ်သော
 ခရီးကို ပရိက္ကမနာယ၊ ဖဲကြဉ်ခြင်းငှါ၊ အညော၊ တပါးသော မဂ္ဂေါ၊ ခရီးသည်၊
 သမော၊ အင်းကတော်တို့ဖြင့်အပြေအပြစ်ပြုသကဲ့သို့ညီညွတ်သည်၊ အဿ
 စာဝသု၊ ဖြစ်ရာ၏။ ရန္ဒု၊ ရန္ဒု၊ သေယျထာဝါပန၊ ဥပမာတပါးလည်း၊ ဝိသမံ၊
 သစ်မြိန်ချောက်ကမ်းပါးပြတ်မိကျောင်းမကန်းစသည်တို့ဖြင့်မညီမညွတ်
 သော၊ ယံဘိတ္တံ၊ အကြင်ဆိပ်သည်၊ အဿ၊ ဖြစ်ရာ၏။ တဿတိတ္ထဿ၊
 ထိုဆိပ်ကို၊ ပရိက္ကမနာယ၊ ဖဲကြဉ်ခြင်းငှါ၊ အညံ၊ တပါးသော၊ သမံ၊ အစဉ်

အတိုင်းနက်သော စောင်းကန်းထွေးခါးနှင့် အတူညီညွတ်သော၊ တိတ္ထံ ဆိပ်
သည်၊ အသုဘာဝေယျ၊ ဖြစ်ရာ၏၊ ဝုန္ဒ ဝုန္ဒ၊ ဝေမေဝ၊ ဤအတူသာလျှင် ဝိ
ဟိံသကဿ၊ မညီမညွတ်သောခရီးရေဆိပ်နှင့်တူသောဝိဟိံသာနှင့်ပြည့်စုံ
သော၊ ပုဂိုသပုဂ္ဂလဿ၊ ယောကျ်ားပုဂ္ဂိုလ်အား၊ တဿ၊ ထိုဝိသမမဂ္ဂဝိသမ
တိတ္ထနှင့်တူသောဝိဟိံသာကို။ ပရိက္ကမနာယ၊ ဗဲကြဉ်ခြင်းငှါ။ အဝိဟိံသာ၊
ညီညွတ်စွာသော ခရီးညီညွတ်စွာသော ရေဆိပ်နှင့် တူသော အဝိဟိံသာ
သည်။ ဟောတိ၊ ဂြိသည်ဖြစ်၏။ ပါဏာတိပါတိဿ၊ ပါဏာတိပါတစေတနာ
ရှိသော၊ ပုဂိုသပုဂ္ဂလဿ၊ ယောကျ်ားပုဂ္ဂိုလ်အား၊ တဿ၊ ထိုပါဏာတိ
ပါတစေတနာကို။ ပရိက္ကမနာယ၊ ဗဲကြဉ်ခြင်းငှါ။ ပါဏာတိပါတာ၊ သူ၏
အသက်ကိုသတ်ခြင်းမှ၊ ဝေရမဏီ၊ ကြဉ်ရှောင်ကြောင်းဖြစ်သော ဝိရတီ
သည်။ ဟောတိ၊ ဖြစ်၏။ အဒိန္နာဒါဟိဿ၊ အရှင်သည်မပေးအပ်သောသူတပါး
၏ ဥစ္စာကို ခိုးယူကြောင်း ဖြစ်သော စေတနာရှိသော။ ပုဂိုသ ပုဂ္ဂလဿ၊
ယောကျ်ားပုဂ္ဂိုလ်အား၊ တဿ၊ ထိုစေတနာကို။ ပရိက္ကမနာယ၊ ဗဲကြဉ်ခြင်း
ငှါ။ အဒိန္နာဒါနာ၊ အရှင်သည်မပေးအပ်သော သူတပါး၏ဥစ္စာကိုခိုးယူခြင်း
မှ၊ ဝေရမဏီ၊ ကြဉ်ရှောင်ကြောင်းဖြစ်သောဝိရတီသည်။ ဟောတိ၊ ဖြစ်၏။
အဗြဟ္မစာရိဿ၊ မမြတ်သော မေထုန်အကျင့်ကို ကျင့်ကြောင်း ဖြစ်သော
စေတနာရှိသော၊ ပုဂိုသပုဂ္ဂလဿ၊ ယောကျ်ားပုဂ္ဂိုလ်အား၊ တဿ၊ ထိုစေ
တနာကို။ ပရိက္ကမနာယ၊ ဗဲကြဉ်ခြင်းငှါ။ အဗြဟ္မစာရိယာ၊ မမြတ်သောအကျင့်
ကိုကျင့်ခြင်းမှ၊ ဝေရမဏီ၊ ကြဉ်ရှောင်ကြောင်းဖြစ်သောဝိရတီသည်။ ဟော
တိ၊ ဖြစ်၏။ ခုသာဝါဒိဿ၊ ခုသာဝါဒစေတနာရှိသော၊ ပုဂိုသပုဂ္ဂလဿ။
ယောကျ်ားပုဂ္ဂိုလ်အား၊ တဿ၊ ထိုခုသာဝါဒစေတနာကို။ ပရိက္ကမနာယ၊
ဗဲကြဉ်ခြင်းငှါ။ ခုသာဝါဒါ၊ မဟုတ်မမှန်သောစကားကိုဆိုခြင်းမှ၊ ဝေရ
မဏီ၊ ကြဉ်ရှောင်ကြောင်းဖြစ်သောဝိရတီသည်။ ဟောတိ၊ ဖြစ်၏။ ဝိသုဏ
ဝါစဿ၊ ဝိသုဏဝါစာ စေတနာ ရှိသော၊ ပုဂိုသပုဂ္ဂလဿ၊ ယောကျ်ား
ပုဂ္ဂိုလ်အား၊ တဿ၊ ထိုဝိသုဏဝါစာစေတနာကို။ ပရိက္ကမနာယ၊ ဗဲကြဉ်
ခြင်းငှါ။ ဝိသုဏယဝါစာယ၊ ဝိသုဏဝါစာစေတနာမှ၊ ဝေရမဏီ။ ကြဉ်
ရှောင်ကြောင်းဖြစ်သောဝိရတီသည်။ ဟောတိ၊ ဖြစ်၏။ ဗရုသဝါစဿ၊ ဗရုသ
ဝါစာစေတနာရှိသော၊ ပုဂိုသပုဂ္ဂလဿ၊ ယောကျ်ားပုဂ္ဂိုလ်အား၊ တဿ၊
ထိုဗရုသဝါစာစေတနာကို။ ပရိက္ကမနာယ၊ ဗဲကြဉ်ခြင်းငှါ။ ဗရုသယဝါစာ
ယ၊ ဗရုသဝါစာစေတနာမှ ဝေရမဏီ၊ ကြဉ်ရှောင်ကြောင်းဖြစ်သောဝိရတီ
သည်။ ဟောတိ၊ ဖြစ်၏။ သဗ္ဗပ္ပဏာဝိဿ၊ သဗ္ဗပ္ပဏာပစေတနာရှိသော၊ ပုဂိုသ

မူလပဏ္ဏာသ-ပါဠိတော်နိဿယ

ပုဂ္ဂလံ။ ယောကျ်ားပုဂ္ဂိုလ်အား။ တဿ။ ထိုသဗ္ဗပ္ပလောပစေတနာကို။
 ပရိက္ကမနာယ။ ဖဲကြဉ်ခြင်းငှါ။ သဗ္ဗပ္ပလောပ။ သဗ္ဗပ္ပလောပစေတနာငှာ။ ဝေရ
 မဏိ။ ကြဉ်ရှောင်ကြောင်းဖြစ်သောဝိရတိသည်။ ဟောတိ။ ဖြစ်၏။ အဘိဇ္ဈာ
 လုဿ။ အဘိဇ္ဈာများသော။ ပုရိသပုဂ္ဂလံ။ ယောကျ်ား ပုဂ္ဂိုလ်အား။
 တဿ။ ထိုအဘိဇ္ဈာကို။ ပရိက္ကမနာယ။ ဖဲကြဉ်ခြင်းငှါ။ အဘိဇ္ဈာလု
 အဘိဇ္ဈာမများသည်။ ဟောတိ။ ဖြစ်၏။ ဗျာပါဒဗိတ်တိသော။ ဗျာပါဒဗိတ်တိ
 ပုရိသပုဂ္ဂလံ။ ယောကျ်ားပုဂ္ဂိုလ်အား။ တဿ။ ထိုဗျာပါဒဗိတ်ကို။ ပရိက္က
 မနာယ။ ဖဲကြဉ်ခြင်းငှါ။ အဗျာပါဒေါ။ ဗျာပါဒမရှိသည်။ ဟောတိ။ ဖြစ်၏။
 မိစ္ဆာဒိဋ္ဌိဿ။ မိစ္ဆာဒိဋ္ဌိရှိသော။ ပုရိသပုဂ္ဂလံ။ ယောကျ်ားပုဂ္ဂိုလ်အား။
 တဿ။ ထိုမိစ္ဆာဒိဋ္ဌိကို။ ပရိက္ကမနာယ။ ဖဲကြဉ်ခြင်းငှါ။ သမ္မာဒိဋ္ဌိ။ ကောင်း
 သောအယူရှိသည်။ ဟောတိ။ ဖြစ်၏။ မိစ္ဆာသင်္ကပ္ပဿ။ မိစ္ဆာသင်္ကပ္ပရှိသော။
 ပုရိသပုဂ္ဂလံ။ ယောကျ်ား ပုဂ္ဂိုလ်အား။ တဿ။ ထိုမိစ္ဆာသင်္ကပ္ပကို။
 ပရိက္ကမနာယ။ ဖဲကြဉ်ခြင်းငှါ။ သမ္မာသင်္ကပ္ပေါ။ သမ္မာသင်္ကပ္ပသည်။ ဟောတိ။
 ဖြစ်၏။ မိစ္ဆာဝါစဿ။ မိစ္ဆာဝါစာရှိသော။ ပုရိသပုဂ္ဂလံ။ ယောကျ်ား
 ပုဂ္ဂိုလ်အား။ တဿ။ ထိုမိစ္ဆာဝါစာကို။ ပရိက္ကမနာယ။ ဖဲကြဉ်ခြင်းငှါ။ သမ္မာ
 ဝါစာ။ သမ္မာဝါစာသည်။ ဟောတိ။ ဖြစ်၏။ မိစ္ဆာကမ္မန္တဿ။ မိစ္ဆာကမ္မန္တရှိ
 သော။ ပုရိသပုဂ္ဂလံ။ ယောကျ်ားပုဂ္ဂိုလ်အား။ တဿ။ ထိုမိစ္ဆာကမ္မန္တကို။
 ပရိက္ကမနာယ။ ဖဲကြဉ်ခြင်းငှါ။ သမ္မာကမ္မန္တော။ သမ္မာကမ္မန္တသည်။ ဟောတိ။
 ဖြစ်၏။ မိစ္ဆာအာဇီဝဿ။ မိစ္ဆာအာဇီဝရှိသော။ ပုရိသပုဂ္ဂလံ။ ယောကျ်ား
 ပုဂ္ဂိုလ်အား။ တဿ။ ထိုမိစ္ဆာအာဇီဝကို။ ပရိက္ကမနာယ။ ဖဲကြဉ်ခြင်းငှါ။ သမ္မာ
 အာဇီဝေါ။ သမ္မာအာဇီဝသည်။ ဟောတိ။ ဖြစ်၏။ မိစ္ဆာဝါယာမဿ။ မိစ္ဆာဝါ
 ယာမရှိသော။ ပုရိသပုဂ္ဂလံ။ ယောကျ်ားပုဂ္ဂိုလ်အား။ တဿ။ ထိုမိစ္ဆာ
 ဝါယာမကို။ ပရိက္ကမနာယ။ ဖဲကြဉ်ခြင်းငှါ။ သမ္မာဝါယာမော။ သမ္မာဝါယာ
 မသည်။ ဟောတိ။ ဖြစ်၏။ မိစ္ဆာသတိဿ။ မိစ္ဆာသတိရှိသော။ ပုရိသပုဂ္ဂ
 လံ။ ယောကျ်ားပုဂ္ဂိုလ်အား။ တဿ။ ထိုမိစ္ဆာသတိကို။ ပရိက္ကမနာယ။
 ဖဲကြဉ်ခြင်းငှါ။ သမ္မာသတိ။ သမ္မာသတိသည်။ ဟောတိ။ ဖြစ်၏။ မိစ္ဆာသမာ
 မိဿ။ မိစ္ဆာသမာမိရှိသော။ ပုရိသပုဂ္ဂလံ။ ယောကျ်ား ပုဂ္ဂိုလ်အား။
 တဿ။ ထိုမိစ္ဆာသမာမိကို။ ပရိက္ကမနာယ။ ဖဲကြဉ်ခြင်းငှါ။ သမ္မာသမာမိ။
 သမ္မာသမာမိသည်။ ဟောတိ။ ဖြစ်၏။ မိစ္ဆာဉာဏ်ဿ။ မိစ္ဆာဉာဏ်ရှိသော။
 ပုရိသပုဂ္ဂလံ။ ယောကျ်ားပုဂ္ဂိုလ်အား။ တဿ။ ထိုမိစ္ဆာဉာဏ်ကို။ ပရိက္က
 မနာယ။ ဖဲကြဉ်ခြင်းငှါ။ သမ္မာဉာဏ်။ သမ္မာဉာဏ်သည်။ ဟောတိ။ ဖြစ်၏။

မိစ္ဆာပိရုတ္တိဿ၊ မိစ္ဆာပိရုတ္တိရှိသော။ ပုရိသပုဂ္ဂလဿ၊ ယောကျ်ားပုဂ္ဂိုလ်
 အား၊ ထဿ၊ ထိုမိစ္ဆာပိရုတ္တိကို၊ ပရိက္ကမနာယ၊ ဖဲကြဉ်ခြင်းငှါ၊ သမ္မာပိရုတ္တိ၊
 သမ္မာပိရုတ္တိသည်။ ဟောတိ ဖြစ်၏၊ ထိနမိဒ္ဓပရိယုဋ္ဌိတဿ၊ ထိနမိဒ္ဓသည်
 နှိပ်စက်အပ်သော၊ ပုရိသပုဂ္ဂလဿ၊ ယောကျ်ားပုဂ္ဂိုလ်အား၊ ထဿ၊ ထိုထိန
 မိဒ္ဓကို၊ ပရိက္ကမနာယ၊ ဖဲကြဉ်ခြင်းငှါ၊ ဝိဂတထိနမိဒ္ဓတာ၊ ကင်းသောထိနမိဒ္ဓ
 ရှိသည်၏အဖြစ်သည်။ ဟောတိ၊ ဖြစ်၏၊ ဥဒ္ဓတဿ၊ ဖျံလွင့်သော၊ ပုရိသပုဂ္ဂ
 လဿ၊ ယောကျ်ားပုဂ္ဂိုလ်အား၊ ထဿ၊ ထိုဖျံလွင့်ခြင်းကို၊ ပရိက္ကမနာယ၊
 ဖဲကြဉ်ခြင်းငှါ၊ အနုဒ္ဓစ္စံ၊ မဖျံလွင့်ခြင်းသည်။ ဟောတိ၊ ဖြစ်၏၊ ဝိပင်္ကိစ္ဆိဿ၊
 ဝိပင်္ကိစ္ဆာရှိသော။ ပုရိသပုဂ္ဂလဿ၊ ယောကျ်ားပုဂ္ဂိုလ်အား၊ ထဿ၊ ထိုဝိပင်
 ကိစ္ဆာကို၊ ပရိက္ကမနာယ၊ ဖဲကြဉ်ခြင်းငှါ၊ တိဏ္ဍဝိပင်္ကိစ္ဆတာ၊ ကူမြှောက်ပြီး
 သော ဝိပင်္ကိစ္ဆာ ရှိသည်၏ အဖြစ်သည်။ ဟောတိ၊ ဖြစ်၏၊ ကောဓနဿ၊
 အမျက်ထွက်လေ့ရှိသော၊ ပုရိသပုဂ္ဂလဿ၊ ယောကျ်ားပုဂ္ဂိုလ်အား၊ ထဿ
 ထိုအမျက်ထွက်ခြင်းကို၊ ပရိက္ကမနာယ၊ ဖဲကြဉ်ခြင်းငှါ၊ အက္ခောဝော၊
 အမျက်မထွက်ခြင်းသည်။ ဟောတိ၊ ဖြစ်၏၊ ဥပနာဟိဿ၊ ရန်ညှိုးဖွဲခြင်းရှိ
 သော၊ ပုရိသပုဂ္ဂလဿ၊ ယောကျ်ားပုဂ္ဂိုလ်အား၊ ထဿ၊ ထိုရန်ညှိုးဖွဲခြင်း
 ကို၊ ပရိက္ကမနာယ၊ ဖဲကြဉ်ခြင်းငှါ၊ အနုပနာဟိဿ၊ ရန်ညှိုးဖွဲခြင်းမရှိသည်
 ၏အဖြစ်သည်။ ဟောတိ၊ ဖြစ်၏၊ မက္ခိဿ၊ သူကျေးဇူးကုချေခြင်းရှိသော၊
 ပုရိသပုဂ္ဂလဿ၊ ယောကျ်ားပုဂ္ဂိုလ်အား၊ ထဿ၊ ထိုမက္ခကို၊ ပရိက္ကမနာယ၊
 ဖဲကြဉ်ခြင်းငှါ၊ အမက္ခော၊ သူကျေးဇူးကုမချေထတ်သည်။ ဟောတိ၊ ဖြစ်၏၊
 ပဇ္ဇာသိဿ၊ အပြင်ပြုလေ့ရှိသော။ ပုရိသပုဂ္ဂလဿ၊ ယောကျ်ားပုဂ္ဂိုလ်အား၊
 ထဿ၊ ထိုအပြင်ပြုခြင်းကို၊ ပရိက္ကမနာယ၊ ဖဲကြဉ်ခြင်းငှါ၊ အပဇ္ဇာသော၊
 အပြင်ပြုခြင်းမရှိသည်။ ဟောတိ၊ ဖြစ်၏၊ ဣဿုကိဿ၊ ငြိရူထတ်သော
 အလေ့ရှိသော။ ပုရိသပုဂ္ဂလဿ၊ ယောကျ်ားပုဂ္ဂိုလ်အား၊ ထဿ၊ ထိုငြိရူ
 ခြင်းကို၊ ပရိက္ကမနာယ၊ ဖဲကြဉ်ခြင်းငှါ၊ အနိဿုကော၊ ငြိရူခြင်းမရှိသည်။
 ဟောတိ၊ ဖြစ်၏၊ မစ္ဆ ရိဿ၊ ဝန်တိုလေ့ရှိသော၊ ပုရိသပုဂ္ဂလဿ၊ ယောကျ်ား
 ပုဂ္ဂိုလ်အား၊ ထဿ၊ ထိုဝန်တိုခြင်းကို၊ ပရိက္ကမနာယ၊ ဖဲကြဉ်ခြင်းငှါ၊ အမစ္ဆ
 ရိဿံ၊ ဝန်တိုခြင်းမရှိသည်၏အဖြစ်သည်။ ဟောတိ၊ ဖြစ်၏၊ သဗ္ဗဿ၊ မိမိဒ္ဓ
 မရှိသောဂုဏ်ကိုပြတတ်သော။ ပုရိသပုဂ္ဂလဿ၊ ယောကျ်ားပုဂ္ဂိုလ်အား၊
 တဿ၊ ထိုမိမိဒ္ဓမရှိသောဂုဏ်ကိုပြခြင်းကို၊ ပရိက္ကမနာယ၊ ဖဲကြဉ်ခြင်းငှါ၊
 အသာဓဇ္ဇယျံ၊ မိမိဒ္ဓမရှိသော ဂုဏ်ကိုမပြခြင်းသည်။ ဟောတိ၊ ဖြစ်၏၊
 မာယာပိဿ၊ မိမိဒ္ဓထင်းရှားရှိသော အပြစ်ကိုဖုံးထွမ်းတတ်သော။ ပုရိသ

ပုဂ္ဂလဿ၊ ယောကျ်ားပုဂ္ဂိုလ်အား၊ တဿ၊ ထိုမိမိ၌ထင်ရှားရှိသောအပြစ်ကို ဖုံးလွှမ်းခြင်းကို၊ ပရိက္ကမနာယ၊ ဖဲကြဉ်ခြင်းငှါ။ အမာယာဝိတာ၊ မိမိ၌ ထင်ရှားရှိသော အပြစ်ကိုဖုံးလွှမ်းသည်၏ အဖြစ်သည်။ ဟောတိ၊ ဖြစ်၏။ ထဒ္ဓဿ၊ ခိုင်မာခြင်းရှိသော။ ပုဂ္ဂိသပုဂ္ဂလဿ၊ ယောကျ်ားပုဂ္ဂိုလ်အား၊ တဿ၊ ထိုခိုင်မာခြင်းကို၊ ပရိက္ကမနာယ၊ ဖဲကြဉ်ခြင်းငှါ။ အတ္တန္တိယံ၊ ခိုင်မာခြင်းမရှိသည်။ ဟောတိ၊ ဖြစ်၏။ အတိမာနိဿ၊ အလွန်သောမာန်ရှိသော။ ပုဂ္ဂိသပုဂ္ဂလဿ၊ ယောကျ်ားပုဂ္ဂိုလ်အား၊ တဿ၊ ထိုအလွန်သော မာန်ကို၊ ပရိက္ကမနာယ၊ ဖဲကြဉ်ခြင်းငှါ။ အနာဘိမာနော၊ အလွန်သောမာန်မရှိသည်။ ဟောတိ၊ ဖြစ်၏။ ဗုဒ္ဓစဿ၊ ဆိုနိုင်ခက်သောစကားရှိသော။ ပုဂ္ဂိသပုဂ္ဂလဿ၊ ယောကျ်ားပုဂ္ဂိုလ်အား၊ တဿ၊ ထိုဆိုနိုင်ခက်သော စကားရှိသည်ကို၊ ပရိက္ကမနာယ၊ ဖဲကြဉ်ခြင်းငှါ။ သောဝစဿထာ၊ ဆိုလွယ်သောစကားရှိသည်၏အဖြစ်သည်။ ဟောတိ၊ ဖြစ်၏။ ပါပမိတ္တဿ၊ မကောင်းသော အဆွေခင်ပွန်းရှိသော။ ပုဂ္ဂိသပုဂ္ဂလဿ၊ ယောကျ်ားပုဂ္ဂိုလ်အား၊ တဿ၊ ထိုမကောင်းသော အဆွေခင်ပွန်း ရှိသည်ကို၊ ပရိက္ကမနာယ၊ ဖဲကြဉ်ခြင်းငှါ။ ကဏ္ဍာဏမိတ္တတာ၊ ကောင်းသော အဆွေခင်ပွန်းရှိသည်၏အဖြစ်သည်။ ဟောတိ၊ ဖြစ်၏။ ပမတ္တဿ၊ မေ့ထော့ခြင်းရှိသော။ ပုဂ္ဂိသပုဂ္ဂလဿ၊ ယောကျ်ားပုဂ္ဂိုလ်အား၊ တဿ၊ ထိုမေ့ထော့ခြင်းကို၊ ပရိက္ကမနာယ၊ ဖဲကြဉ်ခြင်းငှါ။ အပ္ပမာဒေါ၊ မမေ့မထော့ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ အဿဒ္ဓဿ၊ သဒ္ဓါခြင်းမရှိသော။ ပုဂ္ဂိသပုဂ္ဂလဿ၊ ယောကျ်ားပုဂ္ဂိုလ်အား၊ တဿ၊ ထိုသဒ္ဓါခြင်းမရှိသည်ကို၊ ပရိက္ကမနာယ၊ ဖဲကြဉ်ခြင်းငှါ။ သဒ္ဓါ၊ သဒ္ဓါခြင်းရှိသည်။ ဟောတိ၊ ဖြစ်၏။ အဟိရိကဿ၊ အရှက်မရှိသော။ ပုဂ္ဂိသပုဂ္ဂလဿ၊ ယောကျ်ားပုဂ္ဂိုလ်အား၊ တဿ၊ ထိုအရှက် မရှိသည်ကို၊ ပရိက္ကမနာယ၊ ဖဲကြဉ်ခြင်းငှါ။ ဟိရိ ရှက်တတ်သည်။ ဟောတိ၊ ဖြစ်၏။ အနောတ္တပ္ပိဿ၊ မလန့်ခြင်းရှိသော။ ပုဂ္ဂိသပုဂ္ဂလဿ၊ ယောကျ်ားပုဂ္ဂိုလ်အား၊ တဿ၊ ထိုမလန့်ခြင်း ရှိသည်ကို၊ ပရိက္ကမနာယ၊ ဖဲကြဉ်ခြင်းငှါ။ ဩက္ကပ္ပံ၊ လန့်ခြင်းရှိသည်။ ဟောတိ၊ ဖြစ်၏။ အပ္ပသုဘာဿ၊ နည်းသော အကြား အမြင် ရှိသော။ ပုဂ္ဂိသပုဂ္ဂလဿ၊ ယောကျ်ားပုဂ္ဂိုလ်အား၊ တဿ၊ ထိုနည်းသော အကြားအမြင်ရှိသည်ကို၊ ပရိက္ကမနာယ၊ ဖဲကြဉ်ခြင်းငှါ။ ဗာဟုသစ္စံ၊ များသော အကြားအမြင်ရှိသည်၏ အဖြစ်သည်။ ဟောတိ၊ ဖြစ်၏။ ကုသိဘဿ၊ ပျင်းရိခြင်းရှိသော။ ပုဂ္ဂိသပုဂ္ဂလဿ၊ ယောကျ်ားပုဂ္ဂိုလ်အား၊ တဿ၊ ထိုပျင်းရိခြင်း ရှိသည်ကို၊ ပရိက္ကမနာယ၊ ဖဲကြဉ်ခြင်းငှါ။ ဝိရိယာရက္ခော၊ ဝီရိယကိုအားထုတ်ခြင်းသည်။ ဟောတိ။

ဖြစ်၏။ ရဋ္ဌဿတိဿ။ လွတ်သောသတိရှိသော။ ဝုရိသပုဂ္ဂလဿ။ ယောကျ်ား
 ပုဂ္ဂိုလ်အား။ တဿ။ ထိုလွတ်သောသတိရှိသည်ကို။ ပရိက္ကမနာယ။ ဗဲကြဉ်
 ခြင်းငှါ။ ဥပဋ္ဌိတဿတိတံ။ ထင်သောသတိရှိသည်၏အဖြစ်သည်။ ဟောတိ
 ဖြစ်၏။ ခုပ္ပဋ္ဌဿ။ နည်းသောပညာရှိသော။ ဝုရိသပုဂ္ဂလဿ။ ယောကျ်ား
 ပုဂ္ဂိုလ်အား။ တဿ။ ထိုနည်းသောပညာရှိသည်ကို။ ပရိက္ကမနာယ။ ဗဲကြဉ်
 ခြင်းငှါ။ ပညာသမ္ပဒါ။ ပညာနှင့်ပြည့်စုံခြင်းသည်။ ဟောတိ။ ဖြစ်၏။ သန္နိဋ္ဌိပရာ
 မာသိအာနာနဂ္ဂါဟိ။ ခုပ္ပဋ္ဌိနိဿဂ္ဂိဿ။ မိမိအယူကို မှားသောအားဖြင့် သုံးသပ်
 ခြင်းမြဲဖြစ်စွာ စွဲလမ်းခြင်းစွန့်နိုင်ခဲ့သောမိမိအယူရှိသော။ ဝုရိသပုဂ္ဂလဿ။
 ယောကျ်ားပုဂ္ဂိုလ်အား။ ကဿ။ ထိုစွန့်နိုင်ခဲ့သောမိမိအယူကို။ ပရိက္ကမနာ
 ယ။ ဗဲကြဉ်ခြင်းငှါ။ အသန္နိဋ္ဌိပရာမာသိအာနာနဂ္ဂါဟိ။ သုပ္ပဋ္ဌိနိဿဂ္ဂိတံ။
 မိမိအယူကို မှားသောအားဖြင့် မသုံးသပ်ခြင်း မြဲဖြစ်စွာ မစွဲလမ်းခြင်းစွန့်
 လွတ်သောမိမိအယူရှိသည်၏ အဖြစ်သည်။ ဟောတိ။ ဖြစ်၏။ ရန္တံရိန္တံ။ သေ
 ယူထားဝိ။ ဥပမာမည်သည်ကား။ ယေကေပိ။ အလုံးစုံကုန်သော။ အက္ခယလာ
 အကုသိုလ်ဖြစ်ကုန်သော။ ဓမ္မာ။ တရားတို့သည်။ သန္တိ။ ရှိကုန်၏။ သဗ္ဗေ။
 ခပ်သိမ်းကုန်သော။ တေ။ ထိုအကုသိုလ်တရားတို့သည်။ အဝေဘာဂင်္ဂမ
 နိယာ။ အော်အဘို့ဟု ဆိုအပ်သော အပါယ်ထေးထုံသို့ရောက်စေထတ်ကုန်
 သည်။ ဟောန္တိ။ သေယူထားဝိ။ ဖြစ်ကုန်သကဲ့သို့လည်းကောင်း။ ယေကေပိ။
 အလုံးစုံကုန်သော။ အက္ခယလာ။ ကုသိုလ်ဖြစ်ကုန်သော။ ဓမ္မာ။ တရားတို့သည်။
 သန္တိ။ ရှိကုန်၏။ သဗ္ဗေ။ ခပ်သိမ်းကုန်သော။ တေ။ ထိုကုသိုလ်တရားတို့သည်။
 ဥပရိဘာဂင်္ဂမနိယာ။ အထက်အဘို့ဟု ဆိုအပ်သော သုဂတိဘဝသို့ရောက်
 စေထတ်ကုန်သည်။ ဟောန္တိ။ သေယူထားဝိ။ ဖြစ်ကုန်သကဲ့သို့လည်းကောင်း
 ရန္တံရိန္တံ။ ဝေမေဝ။ ထိုအဘူသာလျှင်။ ဝိဟိံသကဿ။ ဝိဟိံသာနှင့်ပြည့်စုံ
 သော။ ဝုရိသပုဂ္ဂလဿ။ ယောကျ်ားပုဂ္ဂိုလ်အား။ အဝိဟိံသာ။ ညီညွတ်စွာ
 သောခရီးညီညွတ်စွာသောနေထိုင်နှင့်တူသောအဝိဟိံသာသည်။ ဥပရိဘာ
 ဂါယ။ အထက်အဘို့ဟု သောသုဂတိဘဝ၏ဆုံးရာနိဗ္ဗာန်သို့ရောက်ခြင်းငှါ။
 ဟောတိ။ ဖြစ်၏။ ပါဏာတိပါတိဿ။ ပါဏာတိပါတစေတနာရှိသော။ ဝုရိသ
 ပုဂ္ဂလဿ။ ယောကျ်ားပုဂ္ဂိုလ်အား။ ဥပရိဘာဂါယ။ အထက်အဘို့ဟု သော
 သုဂတိဘဝ၏ ဆုံးရာနိဗ္ဗာန်သို့ ရောက်ခြင်းငှါ။ ပါဏာတိပါတာ။ သူ၏
 အသက်ကိုသတ်ခြင်းမှ။ ဝေရမဏိ။ ကြဉ်ရှောင်ကြောင်းဖြစ်သော ဝိရတီ
 သည်။ ဟောတိ။ ဖြစ်၏။ ပိတ္တောရေထဗ္ဗံ။ ရှေ့အပ်၏။ သန္နိဋ္ဌိပရာမာသိအာနာနဂ္ဂါ
 ဟိ။ ခုပ္ပဋ္ဌိနိဿဂ္ဂိဿ။ မိမိအယူကို မှားသောအားဖြင့် သုံးသပ်ခြင်း မြဲဖြစ်စွာ

စွဲလမ်းခြင်းစွန့်နိုင်ခဲ့သောမိမိအယူရှိသော၊ ပုဂ္ဂိုလ်အား၊ ဥပရိဘာဂါယ၊ အထက်အတိုဟူသောသုဂတိဘဝ၏ဆုံးရာ
 နိဗ္ဗာန်သို့ရောက်ခြင်း၎င်း၊ အသန္နိဗ္ဗိ ပရာမာသိအနာဂေဒဂ္ဂါဟိသုပ္ပဋိနိဿယဂ္ဂိတာ၊
 မိမိအယူကို မှားသောအားဖြင့် မဆုံးသပ်ခြင်း မြဲမြံစွာ မစွဲလမ်းခြင်းစွန့်
 လွယ်သောမိမိအယူရှိသည်၏အဖြစ်သည်။ ဟောတံ၊ ဖြစ်၏။ ဝုန္နံ၊ ဝုန္နံ၊ ယော
 ပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ အတ္တနာ၊ မိမိသည်။ ဝေပလိပလိပန္နော၊ ကာမ
 ဂုဏ်ငါးပါးတည်းဟူသောညွှန်နှစ်၏။ သော၊ ထိုကာလဂုဏ်ငါးပါးတည်း
 ဟူသောညွှန်နှစ်သောသူသည်။ ပရံ၊ သူတပါးကို။ ပလိပပလိပန္နံ၊ ကာမ
 ဂုဏ်ငါးပါးတည်းဟူသောညွှန်နှစ်သည်ကို၊ ဝထ၊ စင်စစ်၊ ဥဒ္ဓရိဿတိ၊ ထို
 ညွှန်မှထုတ်နိုင်လတ္တံ့။ ဣတိဇေတံဋ္ဌာနံ၊ ထိုအကြောင်းသည်။ နဝိဇ္ဇတိ၊
 မရှိ။ ဝုန္နံ၊ ဝုန္နံ၊ ယောပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ အတ္တနာ၊ မိမိသည်။ အပ
 လိပပလိပန္နော၊ ကာမဂုဏ်ငါးပါးတည်းဟူသောညွှန်နှစ်သောပုဂ္ဂလော၊
 ထိုပုဂ္ဂိုလ်သည်။ ပရံ၊ သူတပါးကို။ ပလိပပလိပန္နံ၊ ကာမဂုဏ်ငါးပါးတည်း
 ဟူသောညွှန်နှစ်သည်ကို၊ ဥဒ္ဓရိဿတိ၊ ထိုညွှန်မှထုတ်နိုင်လတ္တံ့။ ဣတိဇေ
 တံဋ္ဌာနံ၊ ထိုအကြောင်းသည်။ ဝထ၊ စင်စစ်၊ ဝိဇ္ဇတိ၊ ရှိ၏။ ဝုန္နံ၊ ဝုန္နံ၊ ယောပုဂ္ဂလော၊
 အကြင်ပုဂ္ဂိုလ်သည်။ အတ္တနာ၊ မိမိသည်။ အဒန္တော၊ မယဉ်ကျေး။ အဝိနိတော၊
 နှစ်ပါးသောဝိနယကင်း၏။ အပရိနိဗ္ဗုတော၊ ကိလေသာမငြိမ်း။ သောပုဂ္ဂ
 လော၊ ထိုပုဂ္ဂိုလ်သည်။ ပရံ၊ သူတပါးကို။ ဓမ္မေဿတိ၊ ယဉ်ကျေးစေလတ္တံ့။
 ဝိနေဿတိ၊ နှစ်ပါးသောဝိနယသို့ရောက်စေနိုင်လတ္တံ့။ ပရိနိဗ္ဗာပေဿတိ၊
 ကိလေသာကိုငြိမ်းစေလတ္တံ့။ ဣတိဇေတံဋ္ဌာနံ၊ ထိုအကြောင်းသည်။ နဝိဇ္ဇတိ၊
 မရှိ။ ဝုန္နံ၊ ဝုန္နံ၊ ယောပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ အတ္တနာ၊ မိမိသည်။
 ဒန္တော၊ ယဉ်ကျေး၏။ ဝိနိတော၊ နှစ်ပါးသောဝိနယရှိ၏။ ပရိနိဗ္ဗုတော၊ ကိလေ
 သာငြိမ်း၏။ သောပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။ ပရံ၊ သူတပါးကို။ ဓမ္မေဿတိ၊
 ယဉ်ကျေးစေလတ္တံ့။ ဝိနေဿတိ၊ နှစ်ပါးသောဝိနယသို့ရောက်စေနိုင်လတ္တံ့။
 ဝရိနိဗ္ဗာပေဿတိ၊ ကိလေသာကို ငြိမ်းစေလတ္တံ့။ ဣတိဇေတံဋ္ဌာနံ၊ ထို
 အကြောင်းသည်။ ဝိဇ္ဇတိ၊ ရှိ၏။ ဝုန္နံ၊ ဝုန္နံ၊ ယောပုဂ္ဂလော၊ ထိုအတူသာလျှင်၊ ဝိဟိံသ
 ကဿ၊ ဝိဟိံသာနှင့်ပြည့်စုံသော၊ ပုဂ္ဂိုလ်အား၊ ယောပုဂ္ဂိုလ်အား၊
 အဝိဟိံသာ၊ ညီညွတ်စွာသော ခရီးညီညွတ်စွာသော ရေဆိပ်နှင့်တူသော
 အဝိဟိံသာသည်။ ပရိနိဗ္ဗာနာယ၊ ကိလေသာငြိမ်းခြင်း၎င်း၊ ဟောတံ၊ ဖြစ်၏။
 ဝါဏာတိပါတိသာ၊ ဝါဏာတိပါတ စေတနာရှိသော။ ပုဂ္ဂိုလ်အား၊
 ယောပုဂ္ဂိုလ်အား၊ ပရိနိဗ္ဗာနာယ၊ ဝါဏာတိပါတစေတနာဖြင့်ငြိမ်းခြင်း

၄၅။ ပါကာကိပါတာ၊ သုဇ္ဈိအသက်ကိုသတ်ခြင်းမှ၊ ဝေရမဏီ၊ ကြဉ်ရှောင်ကြောင်းဖြစ်သောဝိရတီသည်။ ဟောတိ၊ ဖြစ်၏။ အဒိန္နာဒါယိဿ၊ အရှင်သည်မပေးအပ်သောသူတပါး၏ဥစ္စာကိုခိုးယူကြောင်းဖြစ်သောစေတနာရှိသော၊ ပုရိသပုဂ္ဂလဿ၊ ယောကျ်ားပုဂ္ဂိုလ်အား၊ ပရိနိဗ္ဗာနာယ၊ အဒိန္နာဒါနံ စေတနာမှငြိမ်းခြင်း၄၅။ အဒိန္နာဒါနာ၊ အရှင်သည်မပေးအပ်သောသူတပါး၏ဥစ္စာကိုခိုးယူခြင်းမှ၊ ဝေရမဏီ၊ ကြဉ်ရှောင်ကြောင်းဖြစ်သောဝိရတီသည်။ ဟောတိ၊ ဖြစ်၏။ အဗြဟ္မစရိယာ၊ မမြတ်သောမေထုန် အကျင့်ကိုကျင့်ကြောင်းဖြစ်သောစေတနာရှိသော၊ ပုရိသပုဂ္ဂလဿ၊ ယောကျ်ားပုဂ္ဂိုလ်အား၊ ပရိနိဗ္ဗာနာယ၊ အဗြဟ္မစရိယစေတနာမှငြိမ်းခြင်း၄၆။ အဗြဟ္မစရိယာ၊ မမြတ်သောမေထုန်အကျင့်ကိုကျင့်ခြင်းမှ၊ ဝေရမဏီ၊ ကြဉ်ရှောင်ကြောင်းဖြစ်သောဝိရတီသည်။ ဟောတိ၊ ဖြစ်၏။ ဝိသုတာဝါစာ၊ ဝိသုတာဝါစာစေတနာရှိသော၊ ပုရိသပုဂ္ဂလဿ၊ ယောကျ်ားပုဂ္ဂိုလ်အား၊ ပရိနိဗ္ဗာနာယ၊ ဝိသုတာဝါစာစေတနာမှငြိမ်းခြင်း၄၇။ ဝိသုတာဝါစာ၊ ဝိသုတာဝါစာစေတနာမှ၊ ဝေရမဏီ၊ ကြဉ်ရှောင်ကြောင်းဖြစ်သောဝိရတီသည်။ ဟောတိ၊ ဖြစ်၏။ ဝိသုတာဝါစာ၊ ဝိသုတာဝါစာစေတနာရှိသော၊ ပုရိသပုဂ္ဂလဿ၊ ယောကျ်ားပုဂ္ဂိုလ်အား၊ ပရိနိဗ္ဗာနာယ၊ ဝိသုတာဝါစာစေတနာမှငြိမ်းခြင်း၄၈။ ဝိသုတာဝါစာ၊ ဝိသုတာဝါစာစေတနာမှ၊ ဝေရမဏီ၊ ကြဉ်ရှောင်ကြောင်းဖြစ်သောဝိရတီသည်။ ဟောတိ၊ ဖြစ်၏။ ဝိသုတာဝါစာ၊ ဝိသုတာဝါစာစေတနာရှိသော၊ ပုရိသပုဂ္ဂလဿ၊ ယောကျ်ားပုဂ္ဂိုလ်အား၊ ပရိနိဗ္ဗာနာယ၊ ဝိသုတာဝါစာစေတနာမှငြိမ်းခြင်း၄၉။ ဝိသုတာဝါစာ၊ ဝိသုတာဝါစာစေတနာမှ၊ ဝေရမဏီ၊ ကြဉ်ရှောင်ကြောင်းဖြစ်သောဝိရတီသည်။ ဟောတိ၊ ဖြစ်၏။ သဗ္ဗပ္ပဏာဝိဿ၊ သဗ္ဗပ္ပဏာပစေတနာရှိသော၊ ပုရိသပုဂ္ဂလဿ၊ ယောကျ်ားပုဂ္ဂိုလ်အား၊ ပရိနိဗ္ဗာနာယ၊ သဗ္ဗပ္ပဏာပစေတနာမှငြိမ်းခြင်း၅၀။ သဗ္ဗပ္ပဏာပါ၊ သဗ္ဗပ္ပဏာပစေတနာမှ၊ ဝေရမဏီ၊ ကြဉ်ရှောင်ကြောင်းဖြစ်သောဝိရတီသည်။ ဟောတိ၊ ဖြစ်၏။ အဘိဇ္ဈာလုဿ၊ အဘိဇ္ဈာများသော၊ ပုရိသပုဂ္ဂလဿ၊ ယောကျ်ားပုဂ္ဂိုလ်အား၊ ပရိနိဗ္ဗာနာယ၊ အဘိဇ္ဈာမှငြိမ်းခြင်း၅၁။ အဘိဇ္ဈာလု၊ အဘိဇ္ဈာမများသည်။ ဟောတိ၊ ဖြစ်၏။ ဗျာပါဒမိတ္တဿ၊ ဗျာပါဒမိတ်ရှိသော၊ ပုရိသပုဂ္ဂလဿ၊ ယောကျ်ားပုဂ္ဂိုလ်အား၊ ပရိနိဗ္ဗာနာယ၊ ဗျာပါဒမိတ်မှငြိမ်းခြင်း၅၂။ အဗျာပါဒေါ၊ ဗျာပါဒမရှိသည်။ ဟောတိ၊ ဖြစ်၏။ မိစ္ဆာဒိဗ္ဗိဿ၊ မိစ္ဆာဒိဗ္ဗိရှိသော၊ ပုရိသပုဂ္ဂလဿ၊ ယောကျ်ားပုဂ္ဂိုလ်အား၊ ပရိနိဗ္ဗာနာယ၊ မိစ္ဆာဒိဗ္ဗိမှငြိမ်းခြင်း၅၃။ သမ္မာဒိဗ္ဗိကောင်းသောအယူရှိသည်။ ဟောတိ၊ ဖြစ်၏။

မိစ္ဆာသင်္ကပ္ပဿ၊ မိစ္ဆာသင်္ကပ္ပံ ဂှိသော။ ပုရိသ ပုဂ္ဂလဿ၊ ယောကျ်ား
 ပုဂ္ဂိုလ်အား။ ပရိနိဗ္ဗာနာယ၊ မိစ္ဆာသင်္ကပ္ပံ ငြိမ်းခြင်းငှါ။ သမ္မာသင်္ကပ္ပေါ။
 သမ္မာသင်္ကပ္ပသည်။ ဟောတိ၊ ဖြစ်၏။ မိစ္ဆာဝါစဿ၊ မိစ္ဆာဝါစာရှိသော။
 ပုရိသ ပုဂ္ဂလဿ၊ ယောကျ်ား ပုဂ္ဂိုလ်အား။ ပရိနိဗ္ဗာနာယ၊ မိစ္ဆာဝါစာ
 ငြိမ်းခြင်းငှါ။ သမ္မာဝါစာ၊ သမ္မာဝါစာသည်။ ဟောတိ၊ ဖြစ်၏။ မိစ္ဆာကမ္မန္တဿ၊
 မိစ္ဆာကမ္မန္တရှိသော။ ပုရိသ ပုဂ္ဂလဿ၊ ယောကျ်ား ပုဂ္ဂိုလ်အား။ ပရိနိဗ္ဗာနာ
 ယ၊ မိစ္ဆာကမ္မန္တ ငြိမ်းခြင်းငှါ။ သမ္မာကမ္မန္တော၊ သမ္မာကမ္မန္တသည်။ ဟော
 တိ၊ ဖြစ်၏။ မိစ္ဆာအာဇီဝဿ၊ မိစ္ဆာအာဇီဝရှိသော။ ပုရိသ ပုဂ္ဂလဿ၊
 ယောကျ်ား ပုဂ္ဂိုလ်အား။ ပရိနိဗ္ဗာနာယ၊ မိစ္ဆာအာဇီဝ ငြိမ်းခြင်းငှါ။ သမ္မာ
 အာဇီဝေါ၊ သမ္မာအာဇီဝသည်။ ဟောတိ၊ ဖြစ်၏။ မိစ္ဆာဝါယာမဿ၊ မိစ္ဆာဝါ
 ယာမရှိသော။ ပုရိသ ပုဂ္ဂလဿ၊ ယောကျ်ား ပုဂ္ဂိုလ်အား။ ပရိနိဗ္ဗာနာယ၊ မိစ္ဆာ
 ဝါယာမ ငြိမ်းခြင်းငှါ။ သမ္မာဝါယာမော၊ သမ္မာဝါယာမသည်။ ဟောတိ၊
 ဖြစ်၏။ မိစ္ဆာသတိဿ၊ မိစ္ဆာသတိရှိသော။ ပုရိသ ပုဂ္ဂလဿ၊ ယောကျ်ား
 ပုဂ္ဂိုလ်အား။ ပရိနိဗ္ဗာနာယ၊ မိစ္ဆာသတိ ငြိမ်းခြင်းငှါ။ သမ္မာသတိ၊ သမ္မာသ
 တိသည်။ ဟောတိ၊ ဖြစ်၏။ မိစ္ဆာသမာဓိဿ၊ မိစ္ဆာသမာဓိရှိသော။ ပုရိသ ပုဂ္ဂ
 လဿ၊ ယောကျ်ား ပုဂ္ဂိုလ်အား။ ပရိနိဗ္ဗာနာယ၊ မိစ္ဆာသမာဓိ ငြိမ်းခြင်းငှါ။
 သမ္မာသမာဓိ၊ သမ္မာသမာဓိသည်။ ဟောတိ၊ ဖြစ်၏။ မိစ္ဆာဥာဏံဿ၊ မိစ္ဆာ
 ဥာဏံရှိသော။ ပုရိသ ပုဂ္ဂလဿ၊ ယောကျ်ား ပုဂ္ဂိုလ်အား။ ပရိနိဗ္ဗာနာယ၊
 မိစ္ဆာဥာဏံ ငြိမ်းခြင်းငှါ။ သမ္မာဥာဏံ၊ သမ္မာဥာဏံသည်။ ဟောတိ၊ ဖြစ်၏။
 မိစ္ဆာဝိရတ္တိဿ၊ မိစ္ဆာဝိရတ္တိရှိသော။ ပုရိသ ပုဂ္ဂလဿ၊ ယောကျ်ား ပုဂ္ဂိုလ်
 အား။ ပရိနိဗ္ဗာနာယ၊ မိစ္ဆာဝိရတ္တိ ငြိမ်းခြင်းငှါ။ သမ္မာဝိရတ္တိ၊ သမ္မာဝိရတ္တိ
 သည်။ ဟောတိ၊ ဖြစ်၏။ ဝိတိနမိဒ္ဓပရိယုဗ္ဗိတဿ၊ ဝိတိနမိဒ္ဓသည် နှိပ်စက်အပ်
 သော။ ပုရိသ ပုဂ္ဂလဿ၊ ယောကျ်ား ပုဂ္ဂိုလ်အား။ ပရိနိဗ္ဗာနာယ၊ ဝိတိနမိဒ္ဓ
 ငြိမ်းခြင်းငှါ။ ဝိဂတထိနမိဒ္ဓတာ၊ ကင်းသော ဝိတိနမိဒ္ဓသည် ဖြစ်အဖြစ်သည်။
 ဟောတိ၊ ဖြစ်၏။ ဥဒ္ဓတဿ၊ ပျံလွင့်သော။ ပုရိသ ပုဂ္ဂလဿ၊ ယောကျ်ား
 ပုဂ္ဂိုလ်အား။ ပရိနိဗ္ဗာနာယ၊ ပျံလွင့်ခြင်း ငြိမ်းခြင်းငှါ။ အနုဒ္ဓစ္စံ၊ မပျံလွင့်
 ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ ဝိစိကိစ္ဆိဿ၊ ဝိစိကိစ္ဆာရှိသော။ ပုရိသ ပုဂ္ဂ
 လဿ၊ ယောကျ်ား ပုဂ္ဂိုလ်အား။ ပရိနိဗ္ဗာနာယ၊ ဝိစိကိစ္ဆာ ငြိမ်းခြင်းငှါ။
 တိဏ္ဍဝိစိကိစ္ဆတာ၊ ကူးမြောက်ပြီးသော ဝိစိကိစ္ဆာရှိသည် ဖြစ်အဖြစ်သည်။
 ဟောတိ၊ ဖြစ်၏။ ကောနေဿ၊ အမျက်ထွက်လေ့ရှိသော။ ပုရိသ ပုဂ္ဂလဿ၊
 ယောကျ်ား ပုဂ္ဂိုလ်အား။ ပရိနိဗ္ဗာနာယ၊ အမျက်ထွက်ခြင်း ငြိမ်းခြင်းငှါ။

အက္ခောဓော၊ အမျက်မဝံ့ကံခြင်းသည်၊ ဟောတိ၊ ဖြစ်၏။ ဥပနာဟိဿ။ ရန်
 ညှိုးဖွဲ့ခြင်းရှိသော၊ ပုရိသပုဂ္ဂလဿ၊ ယောကျ်ားပုဂ္ဂိုလ်အား၊ ပရိနိဗ္ဗာနာ
 ယ၊ ရန်ညှိုးဖွဲ့ခြင်းမှငြိမ်းခြင်းငှါ။ အနုပနာဟော၊ ရန်ညှိုးဖွဲ့ခြင်းမရှိသည်၊
 ဟောတိ၊ ဖြစ်၏။ မက္ခိဿ။ သူ့ ကျေးဇူးကိုချေခြင်းရှိသော၊ ပုရိသပုဂ္ဂလဿ၊
 ယောကျ်ားပုဂ္ဂိုလ်အား၊ ပရိနိဗ္ဗာနာယ၊ သူ့ ကျေးဇူးကိုချေခြင်းမှငြိမ်းခြင်း
 ငှါ။ အမက္ခော။ သူ့ ကျေးဇူးကိုမချေတတ်သည်၊ ဟောတိ၊ ဖြစ်၏။ ပဉ္စသိဝ္ဗာ
 အပြိုင်ပြိုင်လေ့ရှိသော၊ ပုရိသပုဂ္ဂလဿ၊ ယောကျ်ားပုဂ္ဂိုလ်အား၊ ပရိနိဗ္ဗာနာ
 ယ။ အပြိုင်ပြိုင်ခြင်းမှငြိမ်းခြင်းငှါ။ အပဉ္စသော၊ အပြိုင်ပြိုင်ခြင်းမရှိသည်၊ ဟော
 တိ၊ ဖြစ်၏။ ဣသုကံဿ၊ ငြိမ့်တတ်သောအလေ့ရှိသော၊ ပုရိသပုဂ္ဂလဿ။
 ယောကျ်ားပုဂ္ဂိုလ်အား၊ ပရိနိဗ္ဗာနာယ။ ငြိမ့်ခြင်းမှငြိမ်းခြင်းငှါ။ အနိဿုကံ
 တာ၊ ငြိမ့်ခြင်းအလေ့မရှိသည်၏ အဖြစ်သည်။ ဟောတိ၊ ဖြစ်၏။ မတ္တရိဿ။
 ဝန်တိုလေ့ရှိသော၊ ပုရိသပုဂ္ဂလဿ၊ ယောကျ်ားပုဂ္ဂိုလ်အား၊ ပရိနိဗ္ဗာနာယ။
 ဝန်တိုခြင်းမှငြိမ်းခြင်းငှါ။ အမတ္တရိယံ။ ဝန်တိုခြင်းမရှိသည်၊ ဟောတိ၊ ဖြစ်၏။
 သမ္ဘာဿ။ မိမိန္ဒမရှိသောဂုဏ်ကိုပြတတ်သော၊ ပုရိသပုဂ္ဂလဿ၊ ယောကျ်ား
 ပုဂ္ဂိုလ်အား၊ ပရိနိဗ္ဗာနာယ။ မိမိန္ဒမရှိသောဂုဏ်ကို ပြခြင်းမှငြိမ်းခြင်းငှါ။
 အသာဠေယျံ။ မိမိန္ဒမရှိသောဂုဏ်ကိုမပြခြင်းသည်။ ဟောတိ၊ ဖြစ်၏။ မာ
 ယာဝိဿ။ မိမိန္ဒထင်ရှားရှိသောအပြစ်ကို ဖုံးလွှမ်းတတ်သော၊ ပုရိသပုဂ္ဂ
 လဿ။ ယောကျ်ားပုဂ္ဂိုလ်အား၊ ပရိနိဗ္ဗာနာယ။ မိမိန္ဒထင်ရှားရှိသောအပြစ်
 ကိုဖုံးလွှမ်းခြင်းမှငြိမ်းခြင်းငှါ။ အမာယာဝိတာ။ မိမိန္ဒထင်ရှားရှိသောအပြစ်
 ကိုမဖုံးလွှမ်းခြင်းသည်။ ဟောတိ၊ ဖြစ်၏။ ထဒ္ဒဿ။ ခိုင်မာခြင်းရှိသော၊ ပုရိသ
 ပုဂ္ဂလဿ။ ယောကျ်ားပုဂ္ဂိုလ်အား၊ ပရိနိဗ္ဗာနာယ။ ခိုင်မာခြင်းမှငြိမ်းခြင်း
 ငှါ။ အတ္ထဒ္ဓိယံ။ ခိုင်မာခြင်းမရှိသည်။ ဟောတိ၊ ဖြစ်၏။ အတိမာနိဿ။ အလွန်
 သောမာန်ရှိသော၊ ပုရိသပုဂ္ဂလဿ။ ယောကျ်ားပုဂ္ဂိုလ်အား၊ ပရိနိဗ္ဗာနာယ။
 အလွန်သောမာန်ရှိခြင်းမှငြိမ်းခြင်းငှါ။ အနုတိမာနော။ အလွန်သောမာန်မရှိ
 သည်။ ဟောတိ၊ ဖြစ်၏။ ဒုဗ္ဗစဿ။ ဆိုနိုင်ခက်သောစကားရှိသော၊ ပုရိသပုဂ္ဂ
 လဿ။ ယောကျ်ားပုဂ္ဂိုလ်အား၊ ပရိနိဗ္ဗာနာယ။ ဆိုနိုင်ခက်သောစကားရှိ
 ခြင်းမှငြိမ်းခြင်းငှါ။ သောဝစသတာ။ ဆိုလွယ်သောစကားရှိသည်၏အဖြစ်
 သည်။ ဟောတိ၊ ဖြစ်၏။ ပါပမိတ္တဿ။ မကောင်းသောအဆွေခင်ပွန်းရှိသော၊
 ပုရိသပုဂ္ဂလဿ။ ယောကျ်ားပုဂ္ဂိုလ်အား၊ ပရိနိဗ္ဗာနာယ။ မကောင်းသော
 အဆွေခင်ပွန်းရှိခြင်းမှ ငြိမ်းခြင်းငှါ။ ကဏျာဏ မိတ္တတာ။ ကောင်းသော
 အဆွေခင်ပွန်းရှိသည်၏အဖြစ်သည်။ ဟောတိ၊ ဖြစ်၏။ ပမတ္တဿ။ မေ့လျော့

ခြင်းရှိသော၊ ဝရိသပုဂ္ဂလဿ၊ ယောကျ်ားပုဂ္ဂိုလ်အား၊ ပရိနိဗ္ဗာနာယ။
 ဓေဓေဇျော့ခြင်းမှငြိမ်းခြင်းငှါ။ အပ္ပမာဒေါ။ မဓေမဇျော့ခြင်းသည်။ ဟောတိ။
 ဖြစ်၏။ အသာဒ္ဓဿ။ သဒ္ဓါခြင်းမရှိသော၊ ဝရိသပုဂ္ဂလဿ။ ယောကျ်ားပုဂ္ဂိုလ်
 အား၊ ပရိနိဗ္ဗာနာယ။ မသဒ္ဓါခြင်းမှငြိမ်းခြင်းငှါ။ သဒ္ဓါ။ သဒ္ဓါခြင်းရှိသည်။
 ဟောတိ။ ဖြစ်၏။ အဟိရိကဿ။ ရှက်ခြင်းမရှိသော၊ ဝရိသပုဂ္ဂလဿ။
 ယောကျ်ားပုဂ္ဂိုလ်အား၊ ပရိနိဗ္ဗာနာယ။ ရှက်ခြင်းမရှိသည်မှငြိမ်းခြင်းငှါ။
 ဟိရိ။ ရှက်တတ်သည်။ ဟောတိ။ ဖြစ်၏။ အနောတ္တပ္ပိဿ။ ထန်ခြင်းမရှိသော၊
 ဝရိသပုဂ္ဂလဿ။ ယောကျ်ားပုဂ္ဂိုလ်အား၊ ပရိနိဗ္ဗာနာယ။ ထန်ခြင်းမရှိသည်
 မှငြိမ်းခြင်းငှါ။ ထြိတ္တပ္ပံ။ ထန်ခြင်းရှိသည်။ ဟောတိ။ ဖြစ်၏။ အပ္ပေဇိတဿ။
 နည်းသောအကြားအမြင်ရှိသော၊ ဝရိသပုဂ္ဂလဿ။ ယောကျ်ားပုဂ္ဂိုလ်အား
 ပရိနိဗ္ဗာနာယ။ နည်းသောအကြားအမြင်ရှိသည်မှငြိမ်းခြင်းငှါ။ ဗာဟုသမ္ပိန္နံ။
 များသောအကြားအမြင်ရှိသည်၏ အဖြစ်သည်။ ဟောတိ။ ဖြစ်၏။ ကုသိ
 တဿ။ ပျင်းရိခြင်းရှိသော၊ ဝရိသပုဂ္ဂလဿ။ ယောကျ်ားပုဂ္ဂိုလ်အား၊ ပရိ
 နိဗ္ဗာနာယ။ ပျင်းရိခြင်းမှငြိမ်းခြင်းငှါ။ ဝိရိယာရမ္ဘော။ ဝိရိယကိုအားထုတ်ခြင်း
 သည်။ ဟောတိ။ ဖြစ်၏။ ဓုပ္ပဿတိဿ။ လွတ်သောသတိရှိသော၊ ဝရိသပုဂ္ဂ
 လဿ။ ယောကျ်ားပုဂ္ဂိုလ်အား၊ ပရိနိဗ္ဗာနာယ။ လွတ်သော သတိရှိခြင်းမှ
 ငြိမ်းခြင်းငှါ။ ဥပဗ္ဗိတဿတိတာ။ ထင်သောသတိရှိသည်၏ အဖြစ်သည်။
 ဟောတိ။ ဖြစ်၏။ ဒုပ္ပညဿ။ နည်းသော ပညာရှိသော၊ ဝရိသပုဂ္ဂလဿ။
 ယောကျ်ားပုဂ္ဂိုလ်အား၊ ပရိနိဗ္ဗာနာယ။ နည်းသောပညာရှိသည်မှငြိမ်းခြင်း
 ငှါ။ ပညာပုဂ္ဂေါ။ ပညာနှင့်ပြည်စုံသည်။ ဟောတိ။ ဖြစ်၏။ သန္နိဗ္ဗိပရာမာသိ
 အာဓာနဂ္ဂါဟိဒုပ္ပဋိနိဿဂ္ဂိဿ။ မိမိအယူကိုမှားသောအားဖြင့်သုံးသပ်ခြင်း
 မြဲမြံစွာ စွဲလမ်းခြင်း စွန့်နိုင်ခဲ့သော မိမိအယူရှိသော၊ ဝရိသ ပုဂ္ဂလဿ။
 ယောကျ်ားပုဂ္ဂိုလ်အား၊ ပရိနိဗ္ဗာနာယ။ စွန့်နိုင်ခဲ့သောမိမိအယူရှိသည်မှငြိမ်း
 ခြင်းငှါ။ အသန္နိဗ္ဗိပရာမာသိ အာဓာနဂ္ဂါဟိသုပ္ပဋိနိဿဂ္ဂိတာ။ မိမိအယူကို
 မှားသောအားဖြင့် မသုံးသပ်ခြင်း မြဲမြံစွာမစွဲလမ်းခြင်း စွန့်လွှတ်သောမိမိ
 အယူရှိသည်၏အဖြစ်သည်။ ဟောတိ။ ဖြစ်၏။ ဝုန္နု။ ဝုန္နု။ ဣတိဣမိနာနယောန။
 ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့်၊ မယာ။ ငါတုရားသည်။ သဏ္ဍေပရိယာယယော။
 ခေါင်းပါးခြင်း၏အကြောင်းကို၊ ဒေသိတော။ ဟောတော်မူအပ်ပြီ။ ဝိတ္တုပ္ပုဒ
 ပရိယာယော။ ဝိတ္တုပ္ပုဒ၏အကြောင်းကို၊ ဒေသိတော။ ဟောတော်မူအပ်ပြီ။
 ပရိက္ကမနပရိယာယော။ ဖဲကြပ်ခြင်း၏ အကြောင်းကို၊ ဒေသိတော။ ဟော
 တော်မူအပ်ပြီ။ ဥပရိတာဂပရိယာယော။ အထက်အတို့၏ အကြောင်းကို။

ဒေသိတော။ ဟောတော် မူအပ်ပြီ။ ပရိနိဗ္ဗာန ပရိယာယော၊ ပရိနိဗ္ဗာန်၏ အကြောင်းကို၊ ဒေသိတော၊ ဟောတော်မူအပ်ပြီ။ ရုန္ဒ၊ ရုန္ဒ၊ သာဝကာနံ၊ တပည့်သားအပေါင်းတို့၏။ ဟိတေသိနာ၊ အရေဟတ္တဖိုလ်တိုင်အောင် မြတ်သောအစီးအပွားကို ရှာတော်မူသော။ အနုကမ္မကေန၊ အစဉ်သနားတော်မူထတ်သော။ သတ္တာရာ၊ သင်တို့ဆရာ ငါတုရားသည်။ အနုကမ္မံ အနုကမ္မစိတ္တေန၊ သနားတော်မူသော စိတ်ဖြင့်။ ဥပါဒါယံ၊ ပုဂ္ဂိုလ်တို့တွင်၊ သိမ်းဆည်းတော်မူ၍၊ ယံကိစ္စံ၊ အကြင် ငါးပါးသောပြုဘွယ်ကိစ္စကို၊ ကရဏံ ယံ၊ ပြုအပ်၏။ တံကိစ္စံ၊ ထိုငါးပါးသော ဒေသနာတော်ဟူသောကိစ္စကို၊ ဝေါတုမှာကံ၊ သင်တို့အား၊ မယာ၊ ငါတုရားသည်။ ကတံ၊ ပြုတော်မူအပ်ပြီ။ ရုန္ဒ၊ ရုန္ဒ၊ တုမှော၊ သင်တို့သည်။ ဇောနိဂ္ဂုက္ခမုဿနိ၊ ထိုဂ္ဂုက္ခမုဿတို့သို့။ ဇောနိသုညာဂါရာနိ၊ ထိုလူအပေါင်းတို့နှင့်မရောဆိတ်ငြိမ်သော တောကျောင်းတို့သို့။ ဥပဂတိန္ဒာနံ၊ ကပ်ကုန်၍၊ ဈာယထ၊ ဈာန်ကိုပွားစေကြကုန်လော့။ ရုန္ဒ၊ ရုန္ဒ၊ တုမှော၊ သင်တို့သည်။ မာပမာဒတ္ထ၊ မခေမထော့မပေါ့လို့ လဥဿ၊ ကဖြင့် နေ့ညမချားမှန်စွာ အားထုတ်ကြ ထေကုန်လော့။ ဗစ္ဆာ၊ နေ့ကံအိုမင်းသောအခါ၌၊ ဝိပုဋိသာရိနော၊ နှလုံးမသာယာ ကုန်သည်။ မာအဟုဝတ္ထ၊ မဖြစ်ကုန်လင့်။ အမှာကံ၊ ငါတို့၏။ အယံဩဝါဒေါ၊ ဤပမာဒတ္ထ အစရှိသော စကားတော်သည်သာလျှင်၊ ဝေါတုမှာကံ၊ သင်တို့အား။ အနုသာသနိ၊ အဆုံးအမ တော်ထည်း။ ဣတိ၊ ဤသို့။ အဝေါစ၊ မိန့်တော်မူ၏။ ဣဒံသုတ္တံ၊ ဤသလ္လောသသုတ်ကို။ ဘဂဝါ၊ မြတ်စွာ တုရားသည်။ အဝေါစ၊ မိန့်တော်မူ၏။ အာယသ္မာမဟာရုန္ဒော၊ အရှင်မဟာရုန္ဒသည်။ အတ္တမနေော၊ အလွန်ဝမ်းမြောက်သည် ဖြစ်၍။ ဘဂဝထော၊ မြတ်စွာ တုရား၏။ ဘာထိတံ၊ ဟောတော်မူအပ်သော စကားကို။ အထိနန္ဒိ၊ အလွန် နှစ်သက်၏။ ဣတိ၊ ဤသည်လျှင် အပြီးတည်း။ ပဉ္စဟိ၊ ငါးပါးသော ပရိယာယံတို့ဖြင့်။ သဒ္ဓိံ၊ တက္က၊ ယာစတုစက္ကာထိံ၊ သပဒါ။ အကြင်လေးဆယ်လေးပါးသော ကောဠာသတို့ကို၊ ဝတ္တာ၊ ဟောတော် မူအပ်ကုန်၏။ ထေဟိ၊ ထိုလေးဆယ်လေးပါးသော ကောဠာသတို့ဖြင့်။ ပဒိမဏ္ဍိတော၊ တံသာဆင်အပ်ထသော၊ ဂန္တိရော၊ နက်စွာထသော။ သာဂဗ္ဗမော၊ မဟာသရဗ္ဗရာနှင့်တူထသော။ သလ္လောခေါနာမသုတ္တန္တော၊ သလ္လောမည်သောသုတ္တန်ကို။ ဒေသိတော၊ ဟောတော်မူအပ်ပြီ။ ဣတိ၊ ဤသို့။ သုတံ၊ ကြားအပ်ပါ၏။ အဋ္ဌမံ၊ ရှစ်ခုမြောက်သော။ သလ္လောသုတ္တန္တံ၊ သလ္လော သုတ်သည်။ နိဗ္ဗိတံ၊ ပြီးခြင်းသို့ ရောက်ပြီ။ ။

သမ္မာဒိဋ္ဌိသုတ်၊

ဘန္တေ၊ အရှင်တရားကဿပ၊ ဣဒံသတ္တံ၊ ဤသမ္မာဒိဋ္ဌိသုတ်ကို၊ မေမယော၊ အကျွန်ုပ်အာနန္ဒာသည်၊ ဘဂဝတော၊ မြတ်စွာဘုရား၏၊ သဗ္ဗခါ၊ မျက်မှောက်တော်မူစေ၊ ဤသို့သုတ်၊ ကြားအပ်ပါ၏၊ ကိံသုတ်၊ အဘယ်သို့ကြားအပ်ပါသနည်း၊ ဧကံ၊ တပါးသော၊ သမယံ၊ အခါ၌၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ သာဝဏ္ဏိယံ၊ သာဝဏ္ဏိပြည်၌၊ အနာထဝိဏ္ဏိကဿ၊ အနာထဝိဏ္ဏိ သူဌေး၏၊ အာရာမေ၊ နှလုံးမွေ့ထောင် ပျော်ဘွယ်ရာဖြစ်သော၊ ဇေထဝနေ၊ ဇေထဝန်ကျောင်းတော်၌၊ ဝိဟရတိ၊ နေထိုင်မူ၏၊ ထကြွခေါ၊ ထိုသို့နေထိုင်မူသောအခါ၌၊ အာယသ္မာသာရိပုတ္တော၊ အရှင်သာရိပုတ္တရာသည်၊ ဘိက္ခု၊ ရဟန်းတို့ကို၊ အာဝုသောဘိက္ခုဝေတိ၊ ငါ့ရှင်ရဟန်းတို့ဟူ၍၊ အာမန္တေဝိ၊ ခေါ်ထော်မူ၏၊ အာဝုသောတိ၊ ငါ့ရှင်ဟူ၍၊ ဟေဘိက္ခု၊ ထိုရဟန်းတို့သည်၊ အာယသ္မာထောသာရိပုတ္တဿ၊ အရှင်သာရိပုတ္တရာအား၊ ပစ္စယောသံ၊ ဝန်ခံကုန်၏၊ အာယသ္မာသာရိပုတ္တော၊ အရှင်သာရိပုတ္တရာသည်၊ ဧဝံဝစနံ၊ ဤသို့သောစကားကို၊ အဝေါစ၊ ဆို၏၊ ကိံ အဝေါစ၊ အဘယ်သို့ဆိုသနည်း၊ အာဝုသော၊ ငါ့ရှင်တို့၊ သမ္မာဒိဋ္ဌိသမ္မာဒိဋ္ဌိတိ၊ သမ္မာဒိဋ္ဌိသမ္မာဒိဋ္ဌိဟူ၍၊ သဗ္ဗေဟိ၊ ခပ်သိမ်းသောသူတို့သည်၊ ဝုစ္စတိ၊ ဆိုအပ်၏၊ အာဝုသော၊ ငါ့ရှင်တို့၊ ကိတ္တာဝတော၊ အဘယ်မျှအတိုင်းအရှည်ရှိသောအကြောင်းဖြင့်၊ အရိယသာဝကော၊ အရိယာသာဝကသည်၊ သမ္မာဒိဋ္ဌိ၊ တင့်တယ်သော မြီးမွမ်းအပ်သော အယုဂ်သည်၊ ဟောတိဗူခေါ၊ ဖြစ်သနည်း၊ ဥဇုဂတဿ၊ ဥဇုဂတာယ၊ မြောင့်မတ်သောသဘောရှိသော သမ္မာဒိဋ္ဌိဖြင့်၊ ဒိဋ္ဌိခန္ဓေ၊ မြင်အပ်သော ကိုးပါးအပြားရှိသော ထောကုတ္တရာတရားအပေါင်း၌၊ အဝေစ္စပ္ပသာဒေန၊ မတုန်မထုပ်သောကြည်ညိုခြင်းနှင့်၊ သမန္နာဂတော၊ ပြည့်စုံသည်ဖြစ်၍၊ ဣမံသဒ္ဓမ္မံ၊ ဤမြတ်စွာဘုရားသည်ဟောတော်မူအပ်သော နိဗ္ဗာန်ဟူသော သူတော်ကောင်းတရားသို့၊ အရိယမဂ္ဂေန၊ အရိယာမဂ်ဖြင့်၊ အာဂတော၊ ထာ၏၊ ဣတိ၊ ဤသို့၊ ပရိဟာဇော၊ အဖြေကို၊ ဝုစ္စတိ၊ ဆိုအပ်၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဆို၏၊ အာဝုသော၊ ငါ့ရှင်တို့၊ မယံ၊ ငါတို့သည်၊ အာယသ္မာထော သာရိပုတ္တဿ၊ အရှင် သာရိပုတ္တရာ၏၊ သန္တိကေ၊ အထံ၌၊ ဘာထိတဿ၊ ဟောအပ်သော၊ ဧတဿ၊ ထိုသဒ္ဓါ၏၊ အတ္ထံ၊ အနက်ကို၊ အညာတံ၊ ထိခြင်းငှါ၊ ဒုရတောဝိ၊ ဝေးသောအရပ်မှထည်း၊ အာဂစ္ဆေယျာမ၊ လာပါကုန်၏၊ ဝတ၊ စင်စစ်၊ သာဓုအာယာစာမ၊ တောင်းပန်ပါကုန်၏၊ အာယသ္မန္တံ၊ ယေဝသာရိပုတ္တံ၊ အရှင်သာရိပုတ္တရာအားသာလျှင်၊

ဘာထိတဿ၊ ဟောအပ်သော၊ ဧကဿ၊ ထိုသဒ္ဓါ၏၊ အတ္ထော၊ အနက်သည်။
 ပဋိဘာတု၊ အတ္တိဖြစ်ထော၊ အာယသ္မတောသာရိပုတ္တဿ၊ အရှင်သာရိပုတ္တ
 ရာ၏၊ ပစနံ၊ စကားကို၊ သုတ္တံ၊ ကြားနာကုန်၍၊ ဘိက္ခု၊ ရဟန်းတို့သည်။
 ဓာရေဿန္တိ၊ သင်ကုန်ဆောင်ကုန်လတ္တံ့၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဆိုကုန်၏။
 အာဝသော၊ ငါ့ရှင်တို့၊ တေနဟိ၊ ထိုသို့ပြေးကား၊ သုဏာထ၊ နာကြကုန်
 ထော၊ သာဓကံ၊ ကောင်းစွာ။ မနထိကရောထ၊ နှလုံးသွင်းကြ ကုန်လော့၊
 အဟံ၊ ငါသည်။ ဘာထိဿဿိ၊ ဟောပေအံ့၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဆို၏။
 အာဝသော၊ ငါ့ရှင်၊ ဧံ၊ ကောင်းပါပြီ။ ဣတိခေါ၊ ဤသို့လျှင်၊ တေဘိက္ခု၊ ထို
 ရဟန်းတို့သည်။ အာယသ္မတောသာရိပုတ္တဿ၊ အရှင်သာရိပုတ္တရာအား။
 ပစ္စယောသံ၊ ဝန်ခံကုန်၏။ အာယသ္မာသာရိပုတ္တော၊ အရှင်သာရိ ပုတ္တရာ
 သည်။ ဧတံဝစနံ၊ ဤသို့သောစကားကို၊ အဝေါစ၊ မိန့်တော်မူ၏။ ဂီ၊ အဝေါ
 စ၊ အဘယ်သို့မိန့်တော်မူသနည်း။ အာဝသော၊ ငါ့ရှင်တို့၊ ယတော ယခါ။
 အကြင်အခါ၌၊ အရိယသာဝကော၊ အရိယသာဝကသည်။ အကုသလဉ္စ၊
 အကုသိုလ်ကိုလည်း၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏။ အကုသလမူလဉ္စ၊
 အကုသိုလ်ဟုဆိုအပ်သောမူလကို လည်း။ ပဇာနာတိ၊ အပြားအားဖြင့်သိ
 ၏။ ကုသလဉ္စ၊ ကုသိုလ်ကိုလည်း။ ပဇာနာတိ၊ အပြားအားဖြင့်သိ၏။ ကုသလ
 မူလဉ္စ၊ ကုသိုလ်ဟုဆိုအပ်သောမူလကိုလည်း။ ပဇာနာတိ၊ အပြားအားဖြင့်
 သိ၏။ အာဝသော၊ ငါ့ရှင်တို့၊ ဣတ္ထာဝတာဝိခေါ၊ ဤမျှအတိုင်းအရှည်ရှိသော
 အကြောင်းဖြင့်လည်း။ အရိယသာဝကော၊ အရိယသာဝကသည်။ သမ္မာ
 ဒိဋ္ဌိ၊ တင့်တယ်သောဗြီးမွမ်းအပ်သော အယူရှိသည်။ ဟောတိ၊ ဖြစ်၏။ ဥဇဂ
 တဿဥဇဂတာယ၊ ဖြောင့်မတ်သောသဘောရှိသောသမ္မာဒိဋ္ဌိဖြင့်၊ ဒိဋ္ဌိဓမ္မေ၊
 မြင်အပ်သောလောကုတ္တရာတရားကိုးပါးအပေါင်း၌၊ အဝေဠပ္ပဿဒေန၊ မ
 တုန်မထွပ်သောကြည်ညိုခြင်းနှင့်၊ သမန္နာဂတော၊ ပြည့်စုံသည်ဖြစ်၍၊ ဣဝံ
 သန္ဓေံ၊ ဤနိဗ္ဗာန်ယူသောသူတော်ကောင်းတရားသို့၊ အရိယာမဂ္ဂေန၊ အရိယ
 မဂ်ဖြင့်၊ အာဂတော၊ လာ၏။ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏။ အာဝသော၊
 ငါ့ရှင်၊ အကုသလံ၊ အကုသိုလ်သည်။ ကထမံပန၊ အဘယ်နည်း။ အကုသလ
 မူလံ၊ အကုသိုလ်ဟုဆိုအပ်သောမူလသည်။ ကထမံ၊ အဘယ်နည်း။ ကုသ
 လံ၊ ကုသိုလ်သည်။ ကထမံ၊ အဘယ်နည်း။ ကုသလမူလံ၊ ကုသိုလ်ဟုဆိုအပ်
 သောမူလသည်။ ကထမံ၊ အဘယ်နည်း။ ဣတိ၊ ဤသို့၊ ပုန္တိံ သု၊ မေးကြကုန်၏။
 အာဝသော၊ ငါ့ရှင်တို့၊ ခေါ၊ စင်စစ်၊ ပါဏာတိမာတော၊ သူ၏အသက်ကိုသတ်
 ခြင်းသည်။ အကုသလံ၊ အကုသိုလ်မည်၏။ အနိန္နာဒါနံ၊ အရှင်သည်ကိုယ်

နှုတ်တို့ဖြင့်မပေးအပ်သော သူတပါးဥစ္စာကိုခိုးယူခြင်းသည်၊ အကုသလံ၊
 အကုသိုလ်မည်၏။ ကာမေသုမိစ္ဆာစာရာ၊ သူတပါး၏ မယားဟုဆိုအပ်
 သောဝတ္ထု၊ ကာမဂုဏ်တို့၌လွန်ကြူးသောအကျင့်သည်၊ အကုသလံ၊ အကု
 သိုလ်မည်၏။ ရုသာဝါဒေါ၊ ချွတ်ယွင်းသောစကားကိုဆိုခြင်းသည်၊ အကုသ
 လံ၊ အကုသိုလ်မည်၏။ ဝိသုကာဝါစာ၊ ချစ်ခြင်းဆိတ်ခြင်းကို ပြုထုတ်သော
 စကားသည်၊ အကုသလံ၊ အကုသိုလ်မည်၏။ ဗရုသဝါစာ၊ ကြမ်းကြုတ်သော
 စကားသည်၊ အကုသလံ၊ အကုသိုလ်မည်၏။ သမ္ပပ္ပဏာပေါ၊ အကျိုးမရှိသော
 စကားကိုဆိုခြင်းသည်၊ အကုသလံ၊ အကုသိုလ်မည်၏။ အဘိဗ္ဗာ၊ သူတပါး
 စည်းစိမ်ကိုရှေးရှုကြံခြင်းသည်၊ အကုသလံ၊ အကုသိုလ်မည်၏။ ဗျာပါဒေါ၊
 သူတပါးစည်းစိမ်ကိုဖျက်ဆီးလိုခြင်းသည်၊ အကုသလံ၊ အကုသိုလ်မည်၏။
 မိစ္ဆာဒိဋ္ဌိ၊ မှားသော အယူကိုယူခြင်းသည်၊ အကုသလံ၊ အကုသိုလ်မည်၏။
 အာဝုသော၊ ငါ့ရှင်တို့၊ နှုတ်တို့၊ ဤဆယ်ပါးသောထရားအပေါင်းကို၊ အကုသလံ၊
 အကုသိုလ်ကမ္မပထဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏။ အာဝုသော၊ ငါ့ရှင်တို့၊ အကု
 သလမူလံ၊ အကုသိုလ်ဟု ဆိုအပ်သောမူလသည်၊ ကတမဉ္စ၊ အဘယ်
 နည်း၊ ထောဘော၊ ထောဘာသည်၊ အကုသလမူလံ၊ အကုသိုလ်ဟုဆိုအပ်
 သောမူလမည်၏။ ဒေါသော၊ ဒေါသသည်၊ အကုသလမူလံ၊ အကုသိုလ်
 ဟုဆိုအပ်သော မူလမည်၏။ မောဟော၊ မောဟသည်၊ အကုသလမူလံ၊
 အကုသိုလ် ဟုဆိုအပ်သော မူလမည်၏။ အာဝုသော၊ ငါ့ရှင်တို့၊ နှုတ်တို့၊ ဤ
 ထရားသုံးပါးကို၊ အကုသထမူလံ၊ အကုသိုလ်ဟု ဆိုအပ်သော မူလမည်
 ၏ဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏။ အာဝုသော၊ ငါ့ရှင်တို့၊ ကုသလံ၊ ကုသိုလ်သည်၊
 ကတမဉ္စ၊ အဘယ်နည်း၊ ပါဏာတိပါတာ၊ သူ၏ အသားကိုသတ်ခြင်းမှ၊
 ဝေရမဏီ၊ ကြဉ်ရှောင်ကြောင်းဖြစ်သောပိရုတိသည်၊ ကုသလံ၊ ကုသိုလ်
 မည်၏။ အဒိန္နာဒါနာ၊ အရှင်သည်ကိုယ်နှုတ်တို့ဖြင့် မပေးအပ်သော သူတ
 ပါးဥစ္စာကို ခိုးယူခြင်းမှ၊ ဝေရမဏီ၊ ကြဉ်ရှောင်ကြောင်းဖြစ်သော ပိရုတိ
 သည်၊ ကုသလံ၊ ကုသိုလ်မည်၏။ ကာမေသု မိစ္ဆာစာရာ၊ သူတပါး၏
 မယားဟုဆိုအပ်သောဝတ္ထု၊ ကာမဂုဏ်တို့၌ လွန်ကြူးသောအကျင့်မှ၊ ဝေ
 ရမဏီ၊ ကြဉ်ရှောင်ကြောင်းဖြစ်သော ပိရုတိသည်၊ ကုသလံ၊ ကုသိုလ်
 မည်၏။ ရုသာဝါဒါ၊ ချွတ်ယွင်းသော စကားကို ဆိုခြင်းမှ၊ ဝေရမဏီ၊
 ကြဉ်ရှောင်ကြောင်းဖြစ်သော ပိရုတိသည်၊ ကုသလံ၊ ကုသိုလ်မည်၏။
 ဝိသုကာယ၊ ချစ်ခြင်းဆိတ်ခြင်းကို ပြုထုတ်သော၊ ဝါစာယ၊ စကားမှ၊ ဝေရ
 မဏီ၊ ကြဉ်ရှောင်ကြောင်းဖြစ်သောပိရုတိသည်၊ ကုသလံ၊ ကုသိုလ်မည်

၏၊ ပရုသဿ၊ ကြမ်းကြိုတ်သော၊ ဝါစာယ၊ စကားမှ၊ ဝေရဏီ၊ ကြဉ်ရှောင်
 ကြောင်းဖြစ် သောဝိရတီသည်၊ ကုသလံ၊ ကုသိုလ်မည်၏၊ သဗ္ဗပ္ပဏာပါ၊
 အကျိုးမရှိသော စကားကိုဆိုခြင်းမှ၊ ဝေရဏီ၊ ကြဉ်ရှောင်ကြောင်းဖြစ်
 သောဝိရတီသည်၊ ကုသလံ၊ ကုသိုလ်မည်၏၊ အနတ္တိဇ္ဈာ၊ သူတပါးစည်း
 စိပ်ကိုရှေးရှု မကြံခြင်းသည်၊ ကုသလံ၊ ကုသိုလ်မည်၏၊ အဗျာပါဒေါ၊
 သူတပါးစည်းစိပ်ကို မဖျက်ဆီးလိုခြင်းသည်၊ ကုသလံ၊ ကုသိုလ်မည်၏၊
 သမ္မာဒိဋ္ဌိ၊ ကောင်းသော အယူရှိခြင်းသည်၊ ကုသလံ၊ ကုသိုလ်မည်၏၊
 အာဂုဿော၊ ငါ့ရှင်တို့၊ ဣဒံ၊ ဤဆယ်ပါးသောတရားအပေါင်းကို၊ ကုသလံ၊
 ကုသိုလ်ကမ္မပထမည်၏ဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ အာဂုဿော၊ ငါ့ရှင်တို့၊
 ကုသလမူလံ၊ ကုသိုလ်ဟုဆိုအပ်သောမူလသည်၊ ကတမဉ္စ၊ အဘယ်နည်း၊
 အထောဘော၊ အထောဘသည်၊ ကုသလမူလံ၊ ကုသိုလ်ဟုဆိုအပ်သောမူလ
 မည်၏၊ အဒေါသော၊ အဒေါသသည်၊ ကုသလမူလံ၊ ကုသိုလ်ဟုဆိုအပ်သော
 မူလမည်၏၊ အမောဟော၊ အမောဟသည်၊ ကုသလမူလံ၊ ကုသိုလ်ဟုဆို
 အပ်သောမူလမည်၏၊ အာဂုဿော၊ ငါ့ရှင်တို့၊ ဣဒံ၊ ဤတရားသုံးပါးကို၊
 ကုသလမူလံ၊ ကုသိုလ်ဟုဆိုအပ်သောမူလမည်၏ဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊
 အာဂုဿော၊ ငါ့ရှင်တို့၊ ယထောယဒါ၊ အကြင်အခါ၌၊ ခေါ၊ စင်စစ်၊ ယောအဂိ
 ယသာဝကော၊ အကြင်အဂိယံသာဝကသည်၊ ဇေံ၊ ဤသို့၊ အကုသလံ၊
 အကုသိုလ်ကို၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ ဇေံ၊ ဤသို့၊ အကုသလ
 မူလံ၊ အကုသိုလ်ဟုဆိုအပ်သောမူလကို၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊
 ဇေံ၊ ဤသို့၊ ကုသလံ၊ ကုသိုလ်ကို၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ ဇေံ၊
 ဤသို့၊ ကုသလမူလံ၊ ကုသိုလ်ဟုဆိုအပ်သောမူလကို၊ ပဇာနာတိ၊ အပြား
 အားဖြင့်သိ၏၊ သောအဂိယသာဝကော၊ ထိုအဂိယံသာဝကသည်၊ သဗ္ဗ
 သော၊ အချင်းခပ်သိမ်း၊ ရာဂါနုဿယံ၊ ရာဂါနုဿယကို၊ မဟာယ၊ မယ်၍၊ ပဋိ
 စာနုဿယံ၊ ပဋိစာနုဿယကိုလည်း၊ ပဋိဝိနောဒေတွာ၊ အကြွင်းမဲ့ပျောက်
 ၍၊ အတ္တိတိ၊ အတ္တိဟူ၍၊ ပဝတ္တံ၊ ဖြစ်သော၊ ဒိဋ္ဌမာနာနုဿယံ၊ ဒိဋ္ဌိနှင့်အလားတူ
 သောမာနာနုဿယကို၊ သမူဟနိတွာ၊ အကြွင်းမဲ့နှုတ်၍၊ အဝိဇ္ဇံ၊ အဝိဇ္ဇာကို၊
 ပဟာယ၊ မယ်၍၊ ဝိဇ္ဇံ၊ ဝိဇ္ဇာကို၊ ဥပ္ပါဒေတွာ၊ ဖြစ်စေ၍၊ ဒိဋ္ဌေဝဓမ္မေ၊ မျက်မှော်
 သောကိုယ်၏အဖြစ်၌ပင်လျှင်၊ ဒုက္ခဿ၊ ဝန်ဆင်းရဲ၏၊ အန္တကဇော၊ အဆုံး
 ကိုပြုတတ်သည်၊ ဟောတိ၊ ဖြစ်၏၊ အာဂုဿော၊ ငါ့ရှင်တို့၊ ဣတ္ထာဝတာဝိခေါ၊
 ဤမျှအတိုင်းအရှည်ရှိသောအကြောင်းဖြင့်လည်း၊ အဂိယံသာဝကော၊ အဂိ
 ယံသာဝကသည်၊ သမ္မာဒိဋ္ဌိ၊ တင့်တယ်သောမြီးမွှမ်းအပ်သောအယူရှိသည်

ဟောတိ၊ ဖြစ်၏။ ဥဇုဂတသံဃဥဇုဂတယ၊ ဖြောင့်မတ်သော သဘောရှိသော သမ္မာဒိဋ္ဌိဖြင့်၊ ဒိဋ္ဌိခဓမ္မေ၊ မြင်အပ်သော ကိုးပါးသော အပြားရှိသော ထောကုတ္တရာတရားအပေါင်း၌၊ အဝေဂ္ဂပ္ပဿာဒေန၊ မတုန်မထွပ်သော ကြည်ညိုခြင်းနှင့်၊ သမန္နာဂတော၊ ပြည့်စုံသည်ဖြစ်၍၊ ဣဝံသန္ဓေံ၊ ဤနိဗ္ဗာန်ဟူသော သူတော်ကောင်းထရားသို့၊ အရိယမဂ္ဂေန၊ အရိယာမဂ်ဖြင့်၊ အာဂတော၊ လာ၏။ ဣတိ၊ ဤသို့၊ အဂေါစ၊ မိန့်တော်မူ၍ အာဝုသော၊ ငါ့ရှင်၊ သာဓု၊ ကောင်းပြီ။ ဣတိခေါ၊ ဤသို့လျှင်၊ တေတိက္ခ၊ ထိုရဟန်းတို့သည်၊ အာယသ္မတော၊ သာရိပုတ္တဿ၊ အရှင်သာရိပုတ္တရာ၏။ ဘာသိတံ၊ ဟောထော်မူအပ်သော ထရားကို၊ အဘိနန္ဒိတွာ၊ အလွန်နှစ်သက်ကုန်၍၊ အနုမောဒိတွာ၊ ဝမ်းမြောက်ကုန်၍၊ အာသန္တိ၊ သာရိပုတ္တံ၊ အရှင်သာရိပုတ္တရာကို၊ ဥတ္တရိ၊ အလွန်၊ ပဉ္စံ၊ ပြဿနာကို အပုစ္ဆု၊ မေးကုန်ပြီ၊ ကိံ အပုစ္ဆု၊ အဘယ်သို့မေးကုန်သနည်း၊ အာဝုသော၊ ငါ့ရှင်၊ ယထာယေနပရိယာယေန၊ အကြင်သို့သော အကြောင်းဖြင့်၊ အရိယသာဝကော၊ အရိယာသာဝကသည်၊ သမ္မာဒိဋ္ဌိ၊ တင့်တယ်သော ငြီးငွမ်းအပ်သော အယူရှိသည်၊ ဟောတိ၊ ဖြစ်၏။ ဥဇုဂတသံဃဥဇုဂတယ၊ ဖြောင့်မတ်သော သဘောရှိသော သမ္မာဒိဋ္ဌိဖြင့်၊ ဒိဋ္ဌိခဓမ္မေ၊ မြင်အပ်သော ကိုးပါးသော ထောကုတ္တရာတရားအပေါင်း၌၊ အဝေဂ္ဂပ္ပဿာဒေန၊ မတုန်မထွပ်သော ကြည်ညိုခြင်းနှင့်၊ သမန္နာဂတော၊ ပြည့်စုံသည်ဖြစ်၍၊ ဣဝံသန္ဓေံ၊ ဤနိဗ္ဗာန်ဟူသော သူတော်ကောင်းထရားသို့၊ အရိယမဂ္ဂေန၊ အရိယာမဂ်ဖြင့်၊ အာဂတော၊ လာ၏။ အညောဝိ၊ ငါ့ရှင်မေး၍ ငါ့ရှင်ဖြေပြီးသည်မှတစ်ပါးလည်း ဖြစ်သော၊ သောပရိယာယော၊ ထိုသို့သော အကြောင်းသည်၊ သိယာပန၊ ရှိသည်ဖြစ်ရာ ပါမည်ထော၊ ဣတိ၊ ဤသို့၊ အပုစ္ဆု၊ မေးကုန်ပြီ၊ အာဝုသော၊ ငါ့ရှင်တို့၊ သိယာ ဖြစ်ရာသည် သာလျှင်လည်း၊ အာဝုသော၊ ငါ့ရှင်တို့၊ ယတောယခါ၊ အကြင်အခါ၌၊ ဝင်စစ်၊ အရိယာသာဝကော၊ အရိယာသာဝကသည်၊ အာဟာရဓမ္မ၊ အာဟာရကိုလည်း၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏။ အာဟာရသမုဒယဓမ္မ၊ အာဟာရ၏ အကြောင်းဖြစ်သော သမုဒယသစ္စာကိုလည်း၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏။ အာဟာရနိရောဓဓမ္မ၊ အာဟာရ၏ ချုပ်ရာဖြစ်သော နိရောဓသစ္စာကိုလည်း၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏။ အာဟာရနိရောဓဂါမိနိပ္ပဒိပဓမ္မ၊ အာဟာရ၏ ချုပ်ရာနိဗ္ဗာန်သို့ ရောက်ကြောင်း အကုန်ဖြစ်သော ပဂ္ဂသစ္စာကိုလည်း၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏။ အာဝုသော၊ ငါ့ရှင်တို့၊ ဧတ္ထဝတတဝိ၊ ဤမျှအတိုင်း အရှည်ရှိသော သစ္စာလေးပါးတို့ကို သိသော အကြောင်းဖြင့်လည်း၊ အရိယ သာဝကော၊ အရိယာသာဝကသည်။

သမ္မာဒိဋ္ဌိတင့်တယ်သောခြီးပွင်းအပ်သောအယူရှိသည်။ ဟောတိ၊ ဖြစ်၏။ ဥဇုဂထဿ ဥဇုဂတာယ။ ဖြောင့်မတ်သောသဘောရှိသော သမ္မာဒိဋ္ဌိဖြင့်၊ ဒိဋ္ဌိခပေ၊ မြင်အပ်သောကိုးပါးအပြားရှိသောလောကုတ္တရာတရားအပေါင်း၌၊ အဝေဂ္ဂပ္ပဿဒေန၊ မတုန်မထွပ်သော ကြည်ညိုခြင်းနှင့်၊ သမန္တဝဂထော၊ ပြည့်စုံသည်ဖြစ်၍၊ ဣဝံသဒ္ဓန္တံ၊ ဤနိဗ္ဗာန်ဟူသောသူထော်ကောင်းတရားသို့၊ အရိယမဂ္ဂေန၊ အရိယာမဂ်ဖြင့်၊ အာဂထော၊ လာ၏။ ဣတိ၊ ဤသို့။ အဝေါစ၊ ဆို၏။ အာဂသော၊ ငါ့ရှင်၊ အာဟာရော၊ အာဟာရသည်။ ကတမောပန၊ အဘယ်နည်း၊ အာဟာရသရဒယော၊ အာဟာရ၏အကြောင်းဖြစ်သောသရဒယသစ္စာသည်၊ ကတမော၊ အဘယ်နည်း၊ အာဟာရနိရောဓော၊ အာဟာရ၏ချုပ်ရာဖြစ်သောနိရောဓသစ္စာသည်၊ ကတမော၊ အဘယ်နည်း၊ အာဟာရနိရောဓဂေါမိနိပ္ပဋိပဒါ၊ အာဟာရ၏ချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ဖြစ်သောမဂ္ဂသစ္စာသည်၊ ကတမော၊ အဘယ်နည်း၊ ဣတိ၊ ဤသို့။ အပုစ္ဆု၊ မေးကုန်ပြီ၊ အာဂသော၊ ငါ့ရှင်တို့၊ ဘူတာနံဝါသတ္တာနံ၊ ဖြစ်ပြီး၍ဘဝတပါး၌ မဖြစ်လတ္တံ့ ကုန်သောဂဟန္တာပုဂ္ဂိုလ်တို့၏လည်းကောင်း၊ သမ္မဝေသိနံဝါသတ္တာနံ၊ ဘဝသစ်၌ဖြစ်ခြင်း၏အကြောင်းဖြစ်သောကံကို ရှာဖွေလေ့ရှိကုန်သောသေက္ခပုဂ္ဂိုလ် ပုဂ္ဂိုလ်တို့၏လည်းကောင်း၊ ဗျတိယာ၊ တည်ခြင်း၏။ အနုဂ္ဂဟာယ။ ခြီးမြှောက်ခြင်း၏။ အာဟာရော၊ အာဟာရတို့သည်။ ဣမေ စတ္တာရော၊ ဤလေးပါးတို့တည်း၊ စတ္တာရော၊ လေးပါးတို့ဟူသည်။ ကတမော၊ အဘယ်သည် တို့နည်း၊ ကဗဒ္ဓိကာရော၊ အလုပ်အလေ့ကို မပြုအပ်သော်လည်း ပြုအပ်သကဲ့သို့သော၊ ဩဇ္ဇာရိကောဝါ၊ ရုံးရင်းသည်လည်း ဖြစ်သော၊ သုခမောဝါ၊ သိပ်ပစ္စည်းသည်လည်းဖြစ်သော၊ အာဟာရော၊ အာဟာရလည်းကောင်း၊ ဒုတိယော၊ နှစ်ခုမြောက်သော၊ ဖသော၊ ဖသာဟာရလည်းကောင်း၊ တတိယော၊ သုံးခုမြောက်သော၊ မနောသဉ္ဇေထနာ၊ မနောသဉ္ဇေကနာဟာရ လည်းကောင်း၊ စတုတ္ထံ၊ လေးခုမြောက်သော၊ ဝိညာဏံ၊ ဝိညာဏာဟာရ လည်းကောင်း၊ ဣတိဣမေစတ္တာရော၊ ဤလေးပါးတို့တည်း၊ တဏှာသရဒယော၊ တဏှာ၏ ဖြစ်ခြင်းကြောင့်၊ အာဟာရသရဒယော၊ အာဟာရတို့၏ဖြစ်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ တဏှာနိရောဓာ၊ တဏှာ၏ချုပ်ခြင်းကြောင့်၊ အာဟာရနိရောဓာ၊ အာဟာရတို့၏ ချုပ်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ အရိယော၊ မြတ်သော၊ အဋ္ဌင်္ဂိကော၊ အင်္ဂါရှစ်ပါးရှိသော၊ အယမေဝမပေါ့၊ ဤမဂ်သည်သာလျှင်၊ အာဟာရနိရောဓဂေါမိနိပ္ပဋိပဒါ၊ အာဟာရတို့၏ချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သောအကျင့်မည်၏။

နှစ်အယ်မဂ္ဂေါ၊ ဤမဂ္ဂင်ရှစ်ပါးဟူသည်။ သေယျထာကထမော၊ အဘယ်
 နည်း၊ သမ္မာဒိဋ္ဌိ၊ သမ္မာဒိဋ္ဌိလည်းကောင်း၊ သမ္မာသင်္ကပ္ပေါ၊ သမ္မာသင်္ကပ္ပ
 လည်းကောင်း၊ သမ္မာဝါစာ၊ သမ္မာဝါစာလည်းကောင်း၊ သမ္မာကမ္မန္တော၊
 သမ္မာကမ္မန္တလည်းကောင်း၊ သမ္မာအာဇီဝေါ၊ သမ္မာအာဇီဝလည်းကောင်း။
 သမ္မာဝါယာမော၊ သမ္မာဝါယာမလည်းကောင်း၊ သမ္မာသတိ၊ သမ္မာသတိ
 လည်းကောင်း၊ သမ္မာသမာဓိ၊ သမ္မာသမာဓိ လည်းကောင်း။ ဣတိအယံ။
 ဤသည်ပင်တည်း။ အာဂုဿော၊ ငါ့ရှင်တို့၊ ယထောယဒါ၊ အကြင်အခါ၌ခေါ၊
 စင်စစ်၊ အရိယသာဝကော၊ အရိယသာဝကသည်။ ဧဝံ၊ ဤသို့။ အာဟာရံ၊
 အာဟာရကို။ ပဇာနာတိ၊ အပြားအားဖြင့်ထိ၏။ ဧဝံ၊ ဤသို့။ အာဟာရသရ
 ဇယံ၊ အာဟာရ၏ဖြစ်ခြင်းအကြောင်းကို။ ပဇာနာတိ၊ အပြားအားဖြင့်ထိ၏။
 ဧဝံ၊ ဤသို့။ အာဟာရနိရောဓံ၊ အာဟာရ၏ချုပ်ခြင်းကို။ ပဇာနာတိ၊ အပြား
 အားဖြင့်ထိ၏။ ဧဝံ၊ ဤသို့။ အာဟာရနိရောဓဂါမိနိပ္ပဋိပဒံ၊ အာဟာရ၏ချုပ်
 ရာနိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်ကို။ ပဇာနာတိ၊ အပြားအားဖြင့်ထိ၏။
 သောအရိယသာဝကော၊ ထိုအရိယသာဝကသည်။ သဗ္ဗသော၊ အချင်း
 ခပ်ထိမ်း၊ ရာဂါနုသယံ၊ ရာဂါနုသယကို၊ ပဟာယ၊ ပယ်၍။ ပဋိစာနုသယံ၊
 ပဋိစာနုသယကို၊ ပဋိဝိနောဒေတွာ၊ ပျောက်၍။ အတ္တိတိ၊ အတ္တိဟူ၍ ပဝတ္တံ၊
 ဖြစ်သော၊ ဒိဋ္ဌိမာနာနုသယံ၊ ဒိဋ္ဌိနှင့်အထားတူသောမာနာနုသယကို။ သမူဟ
 နိတွာ၊ အကြွင်းမဲ့တတ်၍။ အဝိဇ္ဇံ၊ အဝိဇ္ဇာကို။ ပဟာယ၊ ပယ်၍။ ဝိဇ္ဇံ၊ ဝိဇ္ဇာကို။
 ဥပ္ပါဒေတွာ၊ ဖြစ်စေ၍။ ဒိဗ္ဗေဝဓမ္မေ၊ မျက်မှောက်သောကိုယ်၏ အဖြစ်၌ပင်
 ယျင်။ နက္ခဿ၊ ဝဋ်ဆင်းရဲ၏။ အန္တကရော၊ အဆုံးကိုပြုတတ်သည်။ ဟောတိ၊
 ဖြစ်၏။ အာဂုဿော၊ ငါ့ရှင်တို့။ ဧတ္တာဝတာပိ၊ ဤမျှအတိုင်းအရှည်ရှိသော
 အကြောင်းဖြင့်လည်း၊ အရိယသာဝကော၊ အရိယသာဝကသည်။ သမ္မာဒိဋ္ဌိ
 ထင့်တယ်သောခြီးပွမ်းအပ်သောအယုရှိသည်။ ဟောတိ၊ ဖြစ်၏။ ဥဇုဂတာယ၊
 ဥဇုဂတာယ၊ ဖြောင့်မတ်သောသဘောရှိသောသမ္မာဒိဋ္ဌိဖြင့်၊ ဒိဋ္ဌိဓမ္မေ၊ မြင်
 အပ်သောကိုးပါးအပြားရှိသောလောကုတ္တရာတရားအပေါင်း၌။ အဝေဂ္ဂပ္ပ
 သာဒေန၊ မတုန်မထုပ်သောကြည်ညိုခြင်းနှင့်။ သမန္နာဂတော၊ ပြည့်စုံသည်
 ဖြစ်၍။ ဣမံသဒ္ဓမ္မံ၊ ဤနိဗ္ဗာန်ဟူသောသူတော်ကောင်းတရားသို့။ အရိယဓဂ္ဂေ
 န၊ အရိယာမဂ်ဖြင့်၊ အာဂတော၊ လာ၏။ ဣတိ၊ ဤသို့။ အဝေါစ၊ မိန့်တော်မူ၏။
 အာဂုဿော၊ ငါ့ရှင်။ သာဓု၊ ကောင်းပြီ။ ဣတိခေါ၊ ဤသို့လျှင်။ တေဘိက္ခု၊ ထို
 ရဟန်းတို့သည်။ အာယသ္မုတော၊ သာရိပုတ္တဿ၊ အရှင် သာရိပုတ္တရာ၏
 ဘာထိတံ၊ ဟောတော်မူအပ်သောတရားကို။ အဘိနန္ဒိတွာ၊ အလွန်နှစ်သက်

သမ္မာဒိဋ္ဌိသုတ်။

ကုန်၍၊ အနုမောဒိတွာ၊ ဝမ်းမြောက်ကုန်၍၊ အာယသ္မန္တံသာဂိပုတ္တံ၊ အရှင်
သာဂိပုတ္တရာကို၊ ဥတ္တရိ၊ အလွန်၊ ပဉ္စု၊ ပြဿနာကို၊ အပုစ္ဆု၊ မေးကုန်ပြီ၊ ကိံ
အပုစ္ဆု၊ အဘယ်သို့မေးကုန်သနည်း၊ အာဝုသော၊ ငါ့ရှင်၊ သိယာပန၊ ရှိသည်
ဖြစ်ရာပါမည်ထော၊ (ပ) အာဝုသော၊ ငါ့ရှင်တို့၊ သိယာ၊ ရှိသည်ဖြစ်ရာသည်
သာလျှင်တည်း၊ အာဝုသော၊ ငါ့ရှင်တို့၊ ယတောယဒါ၊ အကြင်အခါ၌၊ ခေါ၊
စင်စစ်၊ အဂိယသာဝကော၊ အဂိယာသာဝကသည်၊ ဒုက္ခဉ္စ၊ ဒုက္ခသစ္စာကို
လည်း၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ ဒုက္ခသရဒယဉ္စ၊ ဒုက္ခ၏အကြောင်း
ဖြစ်သော သရဒယ သစ္စာကိုလည်း၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊
ဒုက္ခနိရောဓဉ္စ၊ ဒုက္ခ၏ချုပ်ရာ နိရောဓသစ္စာကိုလည်း၊ ပဇာနာတိ၊ အပြား
အားဖြင့်သိ၏၊ ဒုက္ခနိရောဓဂါမိနိပ္ပဗ္ဗိပဒဉ္စ၊ ဒုက္ခ၏ချုပ်ရာနိဗ္ဗာန်သို့ရောက်
ကြောင်းအကျင့်ဖြစ်သော မဂ္ဂသစ္စာကိုလည်း၊ ပဇာနာတိ၊ အပြားအားဖြင့်
သိ၏၊ အာဝုသော၊ ငါ့ရှင်တို့၊ ဧတ္တာဝတာဝိ၊ ဤမျှအတိုင်းအရှည်ရှိသော
အကြောင်းဖြင့်လည်း၊ ခေါ၊ စင်စစ်၊ အဂိယသာဝကော၊ အဂိယာသာဝက
သည်၊ သမ္မာဒိဋ္ဌိ၊ တင့်တယ်သော ခြီးမွမ်းအပ်သော အယုရှိသည်၊ ဟော
တိ၊ ဖြစ်၏၊ ဥဇ္ဇဂထဿ ဥဇ္ဇဂတာယ၊ ဖြောင့်မတ်သော သဘောရှိသော
သမ္မာဒိဋ္ဌိဖြင့်၊ ဒိဋ္ဌိဓမ္မေ၊ မြင်အပ်သော ကိုးပါးအပြားရှိသော လောကုတ္တ
ရာတရားအပေါင်း၌၊ အဝေစ္စပ္ပသာဒေန၊ မတုန်မထွပ်သောကြည်ညိုခြင်း
နှင့်၊ သမန္နာဂတော၊ ပြည့်စုံသည်ဖြစ်၍၊ ဣဝံသန္တံ၊ ဤနိဗ္ဗာန်ဟူသောသူ
တော်ကောင်း တရားသို့၊ အဂိယမဂ္ဂေန၊ အဂိယာမဂ်ဖြင့်၊ အာဂထော၊
လာ၏၊ ဣတိ၊ ဤသို့၊ အပေါစ၊ မိန့်တော်မူ၏၊ အာဝုသော၊ ငါ့ရှင်၊ ဒုက္ခံ၊ ဒုက္ခ
သစ္စာသည်၊ ကထမံပန၊ အဘယ်နည်း၊ ဒုက္ခသရဒယော၊ ဒုက္ခ၏အကြောင်း
ဖြစ်သော သရဒယသစ္စာသည်၊ ကထမော၊ အဘယ်နည်း၊ ဒုက္ခနိရောဓော၊
ဒုက္ခ၏ ချုပ်ရာဖြစ်သော နိရောဓသစ္စာသည်၊ ကထမော၊ အဘယ်နည်း၊
ဒုက္ခနိရောဓဂါမိနိပ္ပဗ္ဗိပဒါ၊ ဒုက္ခ၏ချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်
ဖြစ်သော မဂ္ဂသစ္စာသည်၊ ကထမော၊ အဘယ်နည်း၊ ဣတိ၊ ဤသို့၊ အပုစ္ဆု၊
မေးကုန်ပြီ၊ ဇာတိဝိ၊ ပဋိသန္ဓေနေခြင်းသည်လည်း၊ ဒုက္ခာ၊ ဆင်းရဲ၏၊ ဇရာဝိ၊
အိုခြင်းသည်လည်း၊ ဒုက္ခာ၊ ဆင်းရဲ၏၊ မရုတံဝိ၊ သေခြင်းသည်လည်း၊ ဒုက္ခံ၊
ဆင်းရဲ၏၊ သောကပရိဒေဝဒုက္ခဒေါမန၊ သူပါယာသာဝိ၊ စိုးရိမ်ခြင်းငိုကြွေး
ခြင်းဆင်းရဲခြင်း နှလုံးမသာယာခြင်းပြင်းစွာ ပင်ပန်းခြင်းတို့သည်လည်း၊
ဒုက္ခာ၊ ဆင်းရဲကုန်၏၊ ယံဝိစ္ဆံ၊ အကြင်အလိုကို၊ နထဘတိ၊ မရ၊ တံဝိ၊ ထိုသို့
မရခြင်းသည်လည်း၊ ဒုက္ခံ၊ ဆင်းရဲ၏၊ သံဝိတ္တေန္တု၊ အကျဉ်းအားဖြင့်၊ ပဉ္စု၊ ပါဒါ

နက္ခန္ဓာဝိ၊ ငါးပါးသောဥပါဒါနက္ခန္ဓာတို့သည်လည်း၊ ဒုက္ခာ၊ ဆင်းရဲကျန်၏၊ အာသဝေသာ၊ ငါ့ရှင်တို့၊ ဣဒံအယံသဘာဝေါ၊ ဤသဘောထရားကို၊ ဒုက္ခံ၊ ဒုက္ခသစ္စာဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ အာသဝေသာ၊ ငါ့ရှင်၊ ဒုက္ခသမုဒယော၊ ဒုက္ခ၏ အကြောင်းဖြစ်သော သမုဒယ သစ္စာသည်၊ ကတမောစ၊ အဘယ်နည်း၊ ယာယံဝိတံဗျာ၊ အကြင်ထဗျာသည်၊ ပေါနော ဗ္ဗ၊ ဝိကာ၊ တဘန်တဝသစ်ကို ဖြစ်စေခြင်းသဘောရှိ၏၊ နန္ဒိ၊ နဂသဟဂတာ၊ နှစ်သက်ခြင်းရာဂနှင့်တကွ ဖြစ်၏၊ တတြထတြဘဝေ၊ ထိုထိုဘဝ၌၊ အဘိနန္ဒိနိ၊ အလွန်နှစ်သက်ခြင်း ရှိ၏၊ ဣဒံအယံထဗျာ၊ ဤထဗျာသည်၊ သေယျထာကတမော၊ အဘယ်နည်း၊ ကမမထဗျာ၊ ကာမထဗျာလည်းကောင်း၊ ဘဝဇာဏဗျာ၊ ဘဝထဗျာလည်း ကောင်း၊ ဝိဘဝထဗျာ၊ ဝိဘဝထဗျာလည်းကောင်း၊ ဣတိအယံ၊ ဤသည် မင်တည်း၊ အာသဝေသာ၊ ငါ့ရှင်တို့၊ အယံထဗျာ၊ ဤထဗျာကို၊ ဒုက္ခသမုဒယော၊ ဒုက္ခ၏အကြောင်းဖြစ်သောသမုဒယသစ္စာဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ အာသဝေသာ၊ ငါ့ရှင်တို့၊ ဒုက္ခနိရောဓော၊ ဒုက္ခ၏ချုပ်ရာနိရောဓသစ္စာသည်၊ ကတမောစ၊ အဘယ်နည်း၊ တဿာယေဝတဗျာယ၊ ထိုထဗျာ၏သာလျှင်၊ ယောအသေသဝိရာဂနိရောဓော၊ အကြင်အကြွင်းမဲ့ရာဂ၏ ကင်းခြင်းချုပ် ခြင်း သည်လည်းကောင်း၊ ယေဝံစာဂေါ၊ အကြင်စွန့်ခြင်း သည်လည်း ကောင်း၊ ယောပဋိနိဿာဂေါ၊ အကြင်တဘန်စွန့်ခြင်းသည်လည်းကောင်း၊ ယာရက္ခိ၊ အကြင် လွတ်ခြင်းသည်လည်းကောင်း၊ ယောအနာလယော၊ အကြင်ထဗျာ၏ကင်းခြင်းသည်လည်းကောင်း၊ ဟောတိ၊ ဖြစ်၏၊ အာသဝေသာ ငါ့ရှင်တို့၊ အယံသဗ္ဗော၊ ဤအယံစုံကို၊ ဒုက္ခနိရောဓော၊ ဒုက္ခ၏ချုပ်ရာ နိရောဓသစ္စာဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ အာသဝေသာ၊ ငါ့ရှင်တို့၊ ဒုက္ခနိရောဓဂါမိ နိပ္ပဋိပဒါ၊ ဒုက္ခ၏ချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ဖြစ်သောမဂ္ဂသစ္စာ သည်၊ ကတမောစ၊ အဘယ်နည်း၊ အဂါယော၊ မြတ်သော၊ အဋ္ဌင်္ဂိကော၊ အင်္ဂါ ရှစ်ပါးရှိသော၊ အယမေဝမဂ္ဂေါ၊ ဤမဂ္ဂသည်သာလျှင်၊ ဒုက္ခနိရောဓဂါမိ နိပ္ပဋိပဒါ၊ ဒုက္ခ၏ချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ဖြစ်သောမဂ္ဂသစ္စာ မည်၏၊ ဣဒံအယံမဂ္ဂေါ၊ ဤမဂ္ဂရှစ်ပါး ဟူသည်၊ သေယျထာကတမော၊ အဘယ်နည်း၊ သမ္မာဒိဋ္ဌိ၊ သမ္မာဒိဋ္ဌိလည်းကောင်း၊ (ပ)၊ သမ္မာသမာဓိ၊ သမ္မာ သမာဓိလည်းကောင်း၊ ဣတိ၊ ဤသည်ပင်တည်း၊ အာသဝေသာ၊ ငါ့ရှင်တို့၊ အယံမဂ္ဂေါ၊ ဤမဂ္ဂကို၊ ဒုက္ခနိရောဓဂါမိနိပ္ပဋိပဒါ၊ ဒုက္ခ၏ချုပ်ရာနိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်ဖြစ်သောမဂ္ဂသစ္စာဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ အာသဝေသာ၊ ငါ့ရှင်တို့၊ ယတောယဒါ၊ အကြင်အခါ၌၊ ခေါ၊ စင်စစ်၊ အဂါယံသဝ

ကော၊အရိယာသာဝကသည်၊ ဧဝံ၊ဤသို့၊ နက္ခံ၊နက္ခသစ္စာကို၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏။ ဧဝံ၊ဤသို့၊နက္ခသရဒယံ၊နက္ခဏီအကြောင်းဖြစ်သော သရဒယသစ္စာကို၊ပဇာနာတိ၊အပြားအားဖြင့်သိ၏။ဧဝံ၊ဤသို့၊နက္ခနိရောဓံ၊ နက္ခဏီချုပ်ရာနိရောဓသစ္စာကို၊ပဇာနာတိ၊အပြားအားဖြင့်သိ၏။ဧဝံ၊ဤသို့၊ နက္ခနိရောဓဂေါမိနိပ္ပဋိပဒံ၊ နက္ခဏီချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းအကျင့် ဖြစ်သောမဂ္ဂသစ္စာကို၊ ပဇာနာတိ၊အပြားအားဖြင့်သိ၏။သောအရိယသာဝ ကော၊ထိုအရိယာသာဝကသည်၊သဗ္ဗသော၊အချင်းခပ်သိမ်း၊ရာဂါနူသယံ ရာဂါနူသယံကို၊ ဗဟာယ၊ ပယ်၍၊ ပဋိစာနူသယံ၊ ပဋိစာနူသယံကို၊ ပဋိဝိနောဒိတွာ၊ပျောက်၍၊အသ္မိတိ၊အသ္မိဟူ၍၊ပဝတ္တံ၊ဖြစ်သော၊ ဒိဋ္ဌိမာနာ နူသယံ၊ဒိဋ္ဌိနှင့် အလားတူသော မာနာနူသယံကို၊ သမူဟာနိတွာ၊အကြွင်းခွဲ နှုတ်၍၊ အဝိဇ္ဇံ၊အဝိဇ္ဇာကို၊ ပဟာယ၊ပယ်၍၊ ဝိဇ္ဇံ၊ဝိဇ္ဇာကို၊ ဥပ္ပါဒေတွာ၊ ဖြစ်စေ၍၊ ဒိဋ္ဌေဝဓမ္မေ၊မျက်မှောက်သောကိုယ်၏အဖြစ်၌ပင်လျှင်၊နက္ခဿ၊ ဆင်းရဲ၏၊အန္တကရော၊အဆုံးကိုပြုထုတ်သည်၊ဟောတိ၊ဖြစ်၏။ အာဂုသော၊ ငါ့ရှင်တို့၊ ဧတ္ထာဝတံ၊အိ၊ ဤမျှအတိုင်း အရှည်ရှိသော အကြောင်းဖြင့် ထည်း၊အရိယသောကော၊အရိယာသာဝကသည်၊သမ္မာဒိဋ္ဌိ၊တင့်တယ်သော မှမ်းအပ်သော အယူရှိသည်။ ဗောတိ၊ဖြစ်၏။ ဥဇုဂတဿ၊ဥဇုဂတာယ၊ ဖြောင့်မတ်သောသဘောရှိသော သမ္မာဒိဋ္ဌိဖြင့်၊ ဒိဋ္ဌိဓမ္မေ၊မြင်အပ်သောကိုး ပါးအပြားရှိသောထောကုတ္တရာထရားအပေါင်း၌၊အဝေဂ္ဂပ္ပသာဒေန၊မတုန် မထွင်သောကြည်ညိုခြင်းနှင့်၊သမန္နာဂတော၊ပြည့်စုံလည်ဖြစ်၍၊ဣဓံသဒ္ဓန္တံ ဤနိဗ္ဗာန်ဟူသောသူထော်ကောင်း ထရားသို့၊ အရိယမဂ္ဂေန၊အရိယာမဂ် ဖြင့်၊အာဂတော၊ထား၏။ဣတိ၊ဤသို့၊ အဂေါစ၊မိန့်တော်မူ၏။ ။

၂၇။ အာဂုသော၊ငါ့ရှင်၊သာဓု၊ကောင်းပြီ။ ဣတိ၊ဤသို့လျှင်။ တေဘိက္ခု။ ထိုရဟန်းတို့သည်။ အာယသ္မတော သာရိပုတ္တဿ၊အရှင်သာရိပုတ္တရာ၏။ ဘာသိတံ၊ဟောတော်မူအပ်သောထရားကို။ အဘိနန္ဒိတွာ၊အလွန်နှစ်သက် ကုန်၍၊ အနုမောဒိတွာ၊ဝမ်းမြောက်ကုန်၍၊ အာယသ္မန္တံ၊သာရိပုတ္တံ၊အရှင် သာရိပုတ္တရာကို၊ဥက္ကရိ၊လွန်စွာ၊ပဉ္စ၊ပြဿနာကို၊ အပုစ္ဆိ၊မေးကုန်ပြီ၊ကိံ အပုစ္ဆိ၊အဘယ်သို့မေးကုန်သနည်း၊အာဂုသော၊ငါ့ရှင်၊ ယထာယေနပရိ ယာယေန၊အကြင်သို့သောအကြောင်းဖြင့်၊အရိယသာဝကော၊အရိယာသာ ဝကသည်၊သမ္မာဒိဋ္ဌိ၊တင့်တယ်သောခြီးမှမ်းအပ်သော အယူရှိသည်။ဟော တိ၊ဖြစ်၏။ ဥဇုဂတဿ၊ဥဇုဂတာယ၊ဖြောင့်မတ်သောသဘောရှိသောသမ္မာ ဒိဋ္ဌိဖြင့်၊ဒိဋ္ဌိဓမ္မေ၊မြင်အပ်သော ကိုးပါးအပြားရှိသော ထောကုတ္တရာထရား

မူလပဏ္ဏာသ-ပါဠိတော်နိဿယ

အပေါင်း၌၊ အဝေဠုပ္ပဿာဒေန၊ မတုန်မထွပ်သော ကြည်ညိုခြင်းနှင့်၊ သမန္နာဂတော၊ ပြည့်စုံသည်ဖြစ်၍၊ ဣဝံသဗ္ဗန္တံ၊ ဤနိဗ္ဗာန်ဟူသော သူထော်ကောင်းထရားသို့၊ အရိယမဂ္ဂေန၊ အရိယာမဂ်ဖြင့်၊ အာဂတော၊ ထာ၏၊ အညောဝိ၊ ငါ့ရှင်မေး၍ ငါ့ရှင်ဖြေပြီးသည်မှ တပါးလည်းဖြစ်သော၊ သောပရိယာယော၊ ထိုသို့သော အကြောင်းသည်၊ သိယာပန၊ ရှိသည်ဖြစ်ရာပါမည်လော၊ ဣတိ၊ ဤသို့၊ အဝုစ္ဆု၊ မေးကုန်ပြီ၊ အာဝုသော၊ ငါ့ရှင်တို့၊ သိယာ၊ ဖြစ်ရာသည်သာ သျှင်တည်း၊ အာဝုသော၊ ငါ့ရှင်တို့၊ ယတောယဒါ၊ အကြင်အခါ၌၊ ခေါ၊ စင်စစ် အရိယသာဝကော၊ အရိယာသာဝကသည်၊ ဇရာမရဏဉ္စ၊ အိုခြင်းသေခြင်းကိုလည်း၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ ဇရာမရဏသရဒယဉ္စ၊ ဇရာမရဏ၏အကြောင်းကိုလည်း၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ ဇရာမရဏနိရောဓဉ္စ၊ ဇရာမရဏ၏ ချုပ်ရာကိုလည်း၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ ဇရာမရဏနိရောဓဂါမိနိပ္ပဋိပဒဉ္စ၊ ဇရာ မရဏ၏ ချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော အကျင့်ကိုလည်း၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ အာဝုသော၊ ငါ့ရှင်တို့၊ ဧတ္တာဂတာဝိ၊ ဤမျှအတိုင်း အရှည်ရှိသော အကြောင်းဖြင့်လည်း၊ ခေါ၊ စင်စစ်၊ အရိယသာဝကော၊ အရိယာသာဝကသည်၊ သဗ္ဗာဒိဗ္ဗိ၊ တင့်တယ်သော ငြီးပွမ်းအပ်သော အယူရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ဥဇဂတဿဥဇဂတဿ၊ ဖြောင့်မတ်သော သဘောရှိသော သဗ္ဗာဒိဗ္ဗိဖြင့်၊ ဒိဗ္ဗိမုဗ္ဗေ၊ မြင်အပ်သောကိုးပါးအပြားရှိသော လောကုတ္တရာတရား အပေါင်း၌၊ အဝေဠုပ္ပဿာဒေန၊ မတုန်မထွပ်သော ကြည်ညိုခြင်းနှင့်၊ သမန္နာဂတော၊ ပြည့်စုံသည်ဖြစ်၍၊ ဣဝံသဗ္ဗန္တံ၊ ဤနိဗ္ဗာန်ဟူသော သူထော်ကောင်းထရားသို့၊ အရိယမဂ္ဂေန၊ အရိယာမဂ်ဖြင့်၊ အာဂတော၊ ထာ၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏၊ အာဝုသော၊ ငါ့ရှင်၊ ဇရာမရဏံ၊ ဇရာမရဏသည်၊ ကထံပန၊ အဘယ်နည်း၊ ဇရာမရဏသရဒယော၊ ဇရာမရဏ၏အကြောင်းသည်၊ ကတမော၊ အဘယ်နည်း၊ ဇရာမဏနိရောဓော၊ ဇရာမရဏ၏ချုပ်ရာသည်၊ ကတမော၊ အဘယ်နည်း၊ ဇရာမရဏနိရောဓဂါမိနိပ္ပဋိပဒါ၊ ဇရာမရဏ၏ ချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော အကျင့်သည်၊ ကတမော၊ အဘယ်နည်း၊ ဣတိ၊ ဤသို့၊ အဝုစ္ဆု၊ မေးကုန်ပြီ၊ တေသံတေသံသတ္တာနံ၊ ထိုထိုသတ္တဝါတို့၏၊ တဒိတဒိသတ္တနိကာယေ၊ ထိုထိုသတ္တဝါ အပေါင်း၌၊ ယာဇရာ၊ အကြင်ရင့်ခြင်းသဘောသည် လည်းကောင်း၊ ယာဇီရဏဏာ၊ အကြင်ရင့်သောအခြင်းအရာသည်လည်းကောင်း၊ ယံခဏှိစ္စံ၊ အကြင်သွားကျိုးသည်၏ အဖြစ်သည်တည်းကောင်း၊ ယံပါလိစ္စံ၊ အကြင် ဆံအပွေးတို့၏ ဖြူသည်၏

အဖြစ်သည်လည်းကောင်း၊ ယာဝလိတ္တစတာ၊ အကြင်တွန့်လိပ်သောအရေ
ရှိသည်၏အဖြစ်သည်လည်းကောင်း၊ အာယုနော၊ အသက်၏၊ ယာဝံဟာနိ၊
အကြင်ယုတ်ခြင်းသည်လည်းကောင်း၊ ဣန္ဒြိယာနံ၊ စက္ခုစသော ဣန္ဒြေတို့၏၊
ယောပရိပါကော၊ အကြင်ရင့်ခြင်းသည်လည်းကောင်း၊ အတ္ထိ၊ ရှိ၏၊ အာဂ
သော၊ ငါ့ရှင်တို့၊ အယံသဗ္ဗော၊ ဤအလုံးစုံကို၊ ဇရာ၊ ဇရာဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်
၏၊ အာဂသော၊ ငါ့ရှင်တို့၊ မရဏံ၊ မရဏသည်၊ ကတမဉ္စ၊ အဘယ်နည်း၊
တေသံတေသံသတ္တိနံ၊ ထိုထိုသတ္တဝါတို့၏၊ တဗ္ဗာတဗ္ဗာသတ္တနိကာယာ၊
ထိုထိုသတ္တဝါအပေါင်းမှ၊ ယာဂတိ၊ အကြင်ရှေ့ခြင်း သဘောသည်လည်း
ကောင်း၊ ယာပစဒတာ၊ အကြင်ဘဝဟောင်းမှဘဝသစ်သို့ ရှေ့ခြင်းလက္ခ
တာရှိသည်၏အဖြစ်သည်လည်းကောင်း၊ ယောဘေဒေါ၊ အကြင် ဂုဏ်ခန္ဓာ
တို့၏ဘဝသို့ ရောက်ခြင်းသည်လည်းကောင်း၊ ယံအန္တရဓာနံ၊ အကြင်
ကွယ်ခြင်းသည်လည်းကောင်း၊ ယံမဂ္ဂမရဏံ၊ အကြင် မဂ္ဂဟုဆိုအပ်
သောမရဏသည်လည်းကောင်း၊ ယာကာလင်္ဂိယာ၊ အကြင် ပစ္စုပ္ပန်
ဘဝအဆုံးကိုပြုခြင်းသည်လည်းကောင်း၊ ခန္ဓာနံ၊ ခန္ဓာတို့၏၊ ယောဘေဒေါ၊
အကြင်ပျက်ခြင်းသည်လည်းကောင်း၊ ကဗ္ဗေဝရဿ၊ အကောင်ပုပ်ကို
ယောနိက္ခေပေါ၊ အကြင်ပစ်ချခြင်းသည်၎င်း၊ ဇိဝိတိန္ဒြိယာ၊ ဇိဝိတိန္ဒြေ၏၊
ယောဥပစ္စေဒေါ၊ အကြင်ပြတ်ခြင်းသည်လည်းကောင်း၊ အတ္ထိ၊ ရှိ၏၊ အာဂ
သော၊ ငါ့ရှင်တို့၊ ဣဒံအယံသဗ္ဗော၊ ဤအလုံးစုံကို၊ မရဏံ၊ မရဏဟူ၍၊ ဝုစ္စတိ၊
ဆိုအပ်၏၊ ဣတိ၊ ဤသို့၊ အယဉ္စ၊ ဤရင့်ခြင်းသည်လည်း၊ ဇရာ၊ ဇရာမည်၏၊
ဣဒဉ္စ၊ ဤဂုဏ်ခြင်းသည်လည်း၊ မရဏံ၊ မရဏမည်၏၊ အာဂသော၊ ငါ့ရှင်
တို့၊ ဣဒံအယံသဘာဝေါ၊ ဤရင့်ခြင်း ဂုဏ်ခြင်းသဘောကို၊ ဇရာမရဏံ၊
ဇရာမရဏဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ ဇာတိသရဒယာ၊ ဇာတိ၏ ဖြစ်ခြင်း
အကြောင်းကြောင့်၊ ဇရာမရဏသရဒယော၊ ဇရာမရဏ၏ ဖြစ်ခြင်းသည်၊
ဟောတိ၊ ဖြစ်၏၊ ဇာတိနိရောဓာ၊ ဇာတိ၏ချုပ်ခြင်းကြောင့်၊ ဇရာမရဏနိ
ရောဓော၊ ဇရာမရဏ၏ချုပ်ခြင်းသည်၊ ဟောတိ၊ ဖြစ်၏၊ အရိယော၊ မြတ်
သော၊ အဋ္ဌင်္ဂိကော၊ အင်္ဂါရှစ်ပါးရှိသော၊ အယမေဝမဂ္ဂေါ၊ ဤမဂ်သည်ပင်
လျှင်၊ ဇရာမရဏ နိရောဓ ဂါမိနိပ္ပဗ္ဗိပဒါ၊ ဇရာမရဏ၏ ချုပ်ရာနိဗ္ဗာန်သို့
ရောက်ကြောင်းဖြစ်သောအကုန်သည်၊ ဟောတိ၊ ဖြစ်၏၊ ဣဒံအယံမဂ္ဂေါ၊
ဤမဂ်ရှစ်ပါးဟူသည်၊ သေယုတာကထမော၊ အဘယ်နည်း၊ သမ္မာဒိဋ္ဌိ၊
သမ္မာဒိဋ္ဌိသည်လည်းကောင်း၊ (ပ)၊ သမ္မာသမာဓိ၊ သမ္မာသမာဓိ လည်းကောင်း၊
ဣတိအယံ၊ ဤသည်ပင်တည်း၊ အာဂသော၊ ငါ့ရှင်တို့၊ ယတောယဒါ၊ အကြင်

အခါ၌၊ ခေါ၊ စင်စစ်၊ အရိယသာဝကော၊ အရိယာ သာဝကသည်။ ဇေံ။
 ဤသို့၊ ဇရာမရဏံ၊ ဇရာမရဏကို၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏။ ဇေံ။
 ဤသို့၊ ဇရာမရဏသမုဒယံ၊ ဇရာမရဏ၏အကြောင်းကို၊ ပဇာနာတိ၊ အပြား
 အားဖြင့်သိ၏။ ဇေံ။ ဤသို့၊ ဇရာမရဏနိရောဓံ၊ ဇရာမရဏ၏ ချုပ်ရာကို၊
 ပဇာနာတိ၊ အပြားအားဖြင့်သိ၏။ ဇေံ။ ဤသို့၊ ဇရာမရဏနိရောဓ ဂါမိနိပ္ပဗ္ဗိ
 ပဒံ၊ ဇရာမရဏ၏ချုပ်ရာနိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော အကျင့်ကို၊
 ပဇာနာတိ၊ အပြားအားဖြင့်သိ၏။ သောအရိယသာဝကော၊ ထိုအရိယာသာဝ
 ကသည်။ သဗ္ဗသော၊ အချင်းခပ်သိမ်း၊ ရာဂါနုသယံ၊ ရာဂါနုသယကို၊ ပဟာ
 ယ၊ ပယ်၍၊ ပြိတ္တာဂေတဗ္ဗံ၊ ချဲ့အပ်၏။ အာသုသော၊ ငါ့ရှင်တို့၊ ဧက္ကာဝတာဝိ။
 ဤမျှအတိုင်းအရှည်ရှိသောအကြောင်းဖြင့်လည်း။ ခေါ၊ စင်စစ်၊ အရိယသာ
 ဝကော၊ အရိယာသာဝကသည်။ သမ္မာဒိဗ္ဗိ၊ တင့်တယ်သောမြီးမွမ်းအပ်သော
 အယုရှိသည်။ ဟောတိ၊ ဖြစ်၏။ ဥဇုဂတဿဥဇုဂတာယ၊ ဖြောင့်မတ်သော
 သဘောရှိသော သမ္မာဒိဗ္ဗိဖြင့်။ ဒိဗ္ဗိဝေဗ္ဗေ၊ မြင်အပ်သောကိုးပါး အပြားရှိသော
 ထောကုတ္တရာ ထရားအပေါင်း၌။ အဝေစ္စပ္ပဿဒေန၊ မတုန်မထွပ်သော
 ကြည်ညိုခြင်းနှင့်။ သမန္နာဂတော၊ ပြည့်စုံသည်ဖြစ်၍။ ဣဝံသဒ္ဓန္တံ၊ ဤနိဗ္ဗာန်ဟု
 သောသုကောင်း ထရားသို့။ အရိယမဂ္ဂေန၊ အရိယာမဂ်ဖြင့်။ အာဂတော၊
 ထာ၏။ ဣတိ၊ ဤသို့။ အဝေတ၊ မိန့်တော်မူ၏။ (ပ)။ အာသုသော၊ ငါ့ရှင်၊ သိယာ
 ပန၊ ရှိသည်ဖြစ်ရာပါမည်သော၊ (ပ)။ အာသုသော၊ ငါ့ရှင်တို့၊ သိယာ၊ ဖြစ်
 ရာသည်သာလျှင်တည်း။ အာသုသော၊ ငါ့ရှင်တို့၊ ယတောယဒါ၊ အကြင်
 အခါ၌၊ ခေါ၊ စင်စစ်၊ အရိယသာဝကော၊ အရိယာသာဝကသည်။ ဇာတိဉ္စ၊
 ဇာတိကိုလည်း။ ပဇာနာတိ၊ အပြားအားဖြင့်သိ၏။ ဇာတိသမုဒယဉ္စ၊ ဇာတိ၏
 အကြောင်းကိုလည်း။ ပဇာနာတိ၊ အပြားအားဖြင့်သိ၏။ ဇာတိနိရောဓဉ္စ၊
 ဇာတိ၏ချုပ်ရာကိုလည်း။ ပဇာနာတိ၊ အပြားအားဖြင့်သိ၏။ ဇာတိနိရောဓ
 ဂါမိနိပ္ပဗ္ဗိပဒဉ္စ၊ ဇာတိ၏ချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ကိုလည်း။
 ပဇာနာတိ၊ အပြားအားဖြင့်သိ၏။ အာသုသော၊ ငါ့ရှင်တို့၊ ဧက္ကာဝတာဝိ။ ဤမျှ
 အတိုင်းအရှည်ရှိသော အကြောင်းဖြင့်လည်း။ ခေါ၊ စင်စစ်၊ အရိယသာဝ
 ကော၊ အရိယာသာဝကသည်။ သမ္မာဒိဗ္ဗိ၊ တင့်တယ်သောမြီးမွမ်းအပ်သော
 အယုရှိသည်။ ဟောတိ၊ ဖြစ်၏။ ဥဇုဂတဿဥဇုဂတာယ၊ ဖြောင့်မတ်သော
 သဘောရှိသော သမ္မာဒိဗ္ဗိဖြင့်။ ဒိဗ္ဗိဝေဗ္ဗေ၊ မြင်အပ်သောကိုးပါးအပြားသော
 ထောကုတ္တရာ ထရား အပေါင်း၌။ အဝေစ္စပ္ပဿဒေန၊ မတုန်မထွပ်သော
 ကြည်ညိုခြင်းနှင့်။ သမန္နာဂတော၊ ပြည့်စုံသည်ဖြစ်၍။ ဣဝံသဒ္ဓန္တံ၊ ဤနိဗ္ဗာန်ဟု

သမ္မာဒိဋ္ဌိသုတ်၊

သောသုတော်ကောင်း ထရားသို့၊ အရိယမဂ္ဂေန၊ အရိယာမဂ်ဖြင့်၊ အာဂ
 တော၊လာဏ်၊ ဣတိ၊ဤသို့၊ အဝေါစ၊မိန့်ဆို၏။ အာဂုသော၊ ငါ့ရှင်၊ ဇာတိ၊
 ဇာတိသည်။ ကတမာပန၊ အဘယ်နည်း။ ဇာတိသရဒယော၊ ဇာတိ၏
 အကြောင်းသည်၊ကတမော၊ အဘယ်နည်း။ ဇာတိနိရောဓော၊ဇာတိ၏ချုပ်
 ရာသည်၊ကတမော၊အဘယ်နည်း။ ဇာတိနိရောဓဂါမိနိပ္ပဋိပဒါ၊ ဇာတိ၏
 ချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သောအကျင့်သည်။ ကတမာ၊အဘယ်
 နည်း။ ဣတိ၊ဤသို့၊အပုစ္ဆ၊မေးကုန်ပြီ၊ တေသံတေသံသတ္တာနံ၊ထိုထိုသတ္တ
 ဝါ၏၊တမိဘမိသတ္တနိကာယေ၊ထိုထိုသတ္တဝါအပေါင်း၌၊ယာဇာတိ၊အကြင်
 ဖြစ်ခြင်းသဘောသည် လည်းကောင်း၊ ယာသဉ္စာတိ၊ အကြင်ကောင်းစွာ
 ဖြစ်ခြင်း သဘောသည် လည်းကောင်း။ ယာဩက္ကန္တိ၊ အကြင်သင်္ကတင်
 သကဲ့သို့ဖြစ်ခြင်းသဘောသည် လည်းကောင်း။ ယာအတိနိဗ္ဗတ္တိ၊ အကြင်
 ထင်စွာဖြစ်ခြင်းသဘောသည်လည်းကောင်း။ ခန္ဓာနံ၊ခန္ဓာတို့၏၊ယောပါတု
 ဘာဝေါ၊ အကြင်ထင်ရှားဖြစ်ခြင်းသည်လည်းကောင်း။ အာယတနာနံ၊အာ
 ယထနတို့၏၊ ယောပနိယာဘော၊ အကြင်သန္တတိ၌ ဖြစ်ခြင်းသည်လည်း
 ကောင်း။ အတ္ထိ၊ရှိ၏။ အာဂုသော၊ ငါ့ရှင်တို့၊ အယံသဗ္ဗော၊ဤအလို ရုံကို၊
 ဇာတိ၊ ဇာတိဟူ၍၊ဥစ္စတိ၊ ဆိုအပ်၏။ ဘဝသရဒယာ၊ကမ္မဘဝ၏ဖြစ်ခြင်း
 ကြောင့်၊ ဇာတိသရဒယော၊ ဇာတိ၏ဖြစ်ခြင်းသည်။ ဟောတိ၊ဖြစ်၏။ဘဝ
 နိရောဓ၊ကမ္မဘဝ၏ချုပ်ခြင်းကြောင့်၊ဇာတိနိရောဓော၊ဇာတိ၏ချုပ်ခြင်း
 သည်၊ဟောတိ၊ ဖြစ်၏။ အရိယော၊ မြတ်သော၊ အဠာရိကော၊အင်္ဂါရှစ်ပါး
 ရှိသော၊အယမေဝမဂ္ဂေါ၊ ဤမဂ်သည်ပင်လျှင်၊ ဇာတိနိရောဓဂါမိနိပ္ပဋိပဒါ။
 ဇာတိ၏ချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သောအကျင့်မည်၏။ ဣဒံအယံ
 မဂ္ဂေါ၊ဤမဂ္ဂင်ရှစ်ပါးဟူသည်။ သေယျထာကတမော၊အဘယ်နည်း၊သမ္မာ
 ဒိဋ္ဌိ၊သမ္မာဒိဋ္ဌိလည်းကောင်း၊(ပ)၊သမ္မာသမာဓိ၊သမ္မာသမာဓိလည်းကောင်း၊
 ဣတိအယံ၊ ဤသည်ပင်တည်း။အာဂုသော၊ငါ့ရှင်တို့၊ယထောယဒါ၊အကြင်
 အခါ၌၊ခေါ၊စင်စစ်၊အရိယသာဝကော၊အရိယာသာဝကသည်။ဝေံ၊ဤသို့၊
 ဇာတိ၊ဇာတိကို၊ပဇာနာတိ၊ အပြားအားဖြင့်ထိ၏။ ဝေံ၊ဤသို့၊ ဇာတိသရ
 ဒယံ၊ဇာတိ၏အကြောင်းကို၊ပဇာနာတိ၊ အပြားအားဖြင့်ထိ၏။ ဝေံ၊ဤသို့၊
 ဇာတိနိရောဓံ၊ ဇာတိ၏ချုပ်ရာကို၊ ပဇာနာတိ၊ အပြားအားဖြင့်ထိ၏။ဝေံ၊
 ဤသို့၊ဇာတိနိရောဓဂါမိနိပ္ပဋိပဒံ၊ ဇာတိ၏ချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်း
 ဖြစ်သောအကျင့်ကို၊ပဇာနာတိ၊ အပြားအားဖြင့်ထိ၏။ သောအရိယသာဝ
 ကော၊ထိုအရိယာသာဝကသည်။သဗ္ဗသော၊အချင်းစပ်ထိမ်း၊ရေဂါနုသယံ၊

ရာဂါနုသယကို၊ ပဟာယ၊ ပယ်၍၊ (ပိတ္တာရေတဗ္ဗံ၊ ချွဲအပ်၏) အာဝဇ္ဇော၊
 ငါ့ရှင်တို့၊ ဧတ္တာဝတာဝိ၊ ဤမျှအတိုင်းအရှည်ရှိသော အကြောင်းဖြင့်လည်း၊
 ခေါ၊ စင်စစ်၊ အရိယသာဝကော၊ အရိယသာဝကသည်၊ သမ္မာဒိဋ္ဌိတင့်
 တယ်သော ငြီးပွမ်းအပ်သော အယူရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ဥဇုဂတဿ
 ဥဇုဂတာယ၊ ဖြောင့်မတ်သော သဘောရှိသော သမ္မာဒိဋ္ဌိဖြင့်၊ ဒိဋ္ဌိဓမ္မေ၊ မြင်
 အပ်သော ကိုးပါးအပြားရှိသော လောကုတ္တရာ တရားအပေါင်း၌၊ အဝေဗ္ဗပ္ပ
 သာဓေန၊ မတုန်မထုပ်သော ကြည်ညိုခြင်းနှင့်၊ သမန္နာဂတော၊ ပြည့်စုံသည်
 ဖြစ်၍၊ ဣဝံသဗ္ဗန္တံ၊ ဤနိဗ္ဗာန်ဟူသော သူတော်ကောင်း တရားသို့၊ အရိယ
 မဂ္ဂေန၊ အရိယာမဂ်ဖြင့်၊ အာဂတော၊ လာ၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်
 မူ၏ (ဝ)၊ အာဝဇ္ဇော၊ ငါ့ရှင်တို့၊ သိဟာပန၊ ရှိသည် ဖြစ်ရာပါမည်လော၊
 (ပ)၊ အာဝဇ္ဇော၊ ငါ့ရှင်တို့၊ သိဟာ၊ ဖြစ်ရာတည်သာလျှင်တည်း၊ အာဝဇ္ဇော၊
 ငါ့ရှင်တို့၊ ယထောယဒါ၊ အကြင်အခါ၌၊ ခေါ၊ စင်စစ်၊ အရိယသာဝကော၊
 အရိယသာဝကသည်၊ ဘဝဉ္စ၊ ဘဝကိုလည်း၊ ပဇာနာတိ၊ အပြားအားဖြင့်
 သိ၏၊ ဘဝသရဒယဉ္စ၊ ဘဝ၏အကြောင်းကိုလည်း၊ ပဇာနာတိ၊ အပြား
 အားဖြင့်သိ၏၊ ဘဝနိရောဓဉ္စ၊ ဘဝ၏ချုပ်ရာကိုလည်း၊ ပဇာနာတိ၊ အပြား
 အားဖြင့်သိ၏၊ ဘဝနိရောဓဂါမိနိပ္ပဗ္ဗိဝဒ္ဓဉ္စ၊ ဘဝ၏ ချုပ်ရာနိဗ္ဗာန်သို့ရောက်
 ကြောင်းဖြစ်သော အကျင့်ကိုလည်း၊ ပဇာနာတိ၊ အပြားအားဖြင့် သိ၏။
 အာဝဇ္ဇော၊ ငါ့ရှင်တို့၊ ဧတ္တာဝတာဝိ၊ ဤမျှအတိုင်းအရှည်ရှိသော အကြောင်း
 ဖြင့်လည်း၊ ခေါ၊ စင်စစ်၊ အရိယသာဝကော၊ အရိယသာဝကသည်၊ သမ္မာ
 ဒိဋ္ဌိတင့်တယ်သော ငြီးပွမ်းအပ်သော အယူရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ဥဇု
 ဂတဿ ဥဇုဂတာယ၊ ဖြောင့်မတ်သော သဘောရှိသော သမ္မာဒိဋ္ဌိဖြင့်၊ ဒိဋ္ဌိ
 ဓမ္မေ၊ မြင်အပ်သော ကိုးပါးအပြားရှိသော လောကုတ္တရာ တရားအပေါင်း၌၊
 အဝေဗ္ဗပ္ပသာဓေန၊ မတုန်မထုပ်သော ကြည်ညိုခြင်းနှင့်၊ သမန္နာဂတော၊
 ပြည့်စုံသည်ဖြစ်၍၊ ဣဝံသဗ္ဗန္တံ၊ ဤနိဗ္ဗာန်ဟူသော သူတော်ကောင်း တရားသို့၊
 အရိယမဂ္ဂေန၊ အရိယာမဂ်ဖြင့်၊ အာဂတော၊ လာ၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊
 မိန့်တော်မူ၏။ အာဝဇ္ဇော၊ ငါ့ရှင်၊ ဘဝေါ၊ ဘဝသည်၊ ကထမောပန၊ အဘယ်
 နည်း၊ ဘဝသရဒယော၊ ဘဝ၏အကြောင်းသည်၊ ကထမော၊ အဘယ်နည်း၊
 ဘဝနိရောဓော၊ ဘဝ၏ချုပ်ရာသည်၊ ကထမော၊ အဘယ်နည်း၊ ဘဝနိရော
 ဓဂါမိနိပ္ပဗ္ဗိပဒါ၊ ဘဝ၏ချုပ်ရာနိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော အကျင့်
 သည်၊ ကထမော၊ အဘယ်နည်း၊ ဣတိ၊ ဤသို့၊ အဝုတ္တံ၊ မေးကုန်ပြီ၊ အာဝဇ္ဇော၊
 ငါ့ရှင်တို့၊ ကာမဘဝေါ၊ ကာမဘဝလည်းကောင်း၊ ရူပဘဝေါ၊ ရူပဘဝလည်း

သမ္မာဒိဋ္ဌိသုတ်၊

ကောင်း၊ အပ္ပပဘာဝေါ၊ အဇ္ဈပဘာဝထည်းကောင်း၊ ဣတိ၊ ဤသို့၊ တဝါ၊ တဝတို့သည်၊ ဣမေထယော၊ ဤသုံးပါးတို့တည်း၊ ဥပါဒါနုသမုဒယော၊ ဥပါဒါနု၏ အကြောင်းကြောင့်၊ ဘဝသမုဒယော၊ ဘဝ၏ဖြစ်ခြင်းသည်၊ ဟောတိ၊ ဖြစ်၏။ ဥပါဒါနုနိရောဓော၊ ဥပါဒါနု၏ချုပ်ခြင်းကြောင့်၊ ဘဝနိရောဓော၊ ဘဝ၏ချုပ်ခြင်းသည်၊ ဟောတိ၊ ဖြစ်၏။ အရိယော၊ မြတ်သော၊ အဋ္ဌင်္ဂကော၊ အင်္ဂါရှစ်ပါးရှိသော၊ အယမေဝမဂ္ဂေါ၊ ဤမဂ်သည်ပင်လျှင်၊ ဘဝနိရောဓဂါမိနိပ္ပဒ္ဓိပဒါ၊ ဘဝ၏ချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော အကျင့်မည်၏။ ဣဒံအယံမဂ္ဂေါ၊ ဤမဂ္ဂင်္ဂါရှစ်ပါးဟူသည်၊ သေယျထာကတမော၊ အဘယ်နည်း၊ သမ္မာဒိဋ္ဌိ၊ သမ္မာဒိဋ္ဌိထည်းကောင်း၊ (ပ)၊ သမ္မာသမာဓိ၊ သမ္မာသမာဓိလည်းကောင်း၊ ဣတိအယံ၊ ဤသည်ပင်တည်း၊ အာဂုဿော၊ ငါ့ရှင်တို့၊ ယထောယဒါ၊ အကြင်အခါ၌၊ ခေါ၊ စင်စစ်၊ အရိယသာဝကော၊ အရိယာသာဝကသည်၊ ဧဝံ၊ ဤသို့၊ တဝံ၊ တဝကို၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏။ ဧဝံ၊ ဤသို့၊ ဘဝသမုဒယံ၊ ဘဝ၏အကြောင်းကို၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏။ ဧဝံ၊ ဤသို့၊ ဘဝနိရောဓံ၊ ဘဝ၏ချုပ်ရာကို၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏။ ဧဝံ၊ ဤသို့၊ ဘဝနိရောဓဂါမိနိပ္ပဒ္ဓိပဒံ၊ ဘဝ၏ချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော အကျင့်ကို၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏။ သောအရိယသာဝကော၊ ထိုအရိယာသာဝကသည်၊ သဗ္ဗသော၊ အချင်းခပ်သိမ်း၊ ရာဂါနုသယံ၊ ရာဂါနုသယကို၊ ပဟာယ၊ ပယ်၍၊ (ပ)၊ အာဂုဿော၊ ငါ့ရှင်တို့၊ ဣတ္ထာဝတာဝိ၊ ဤမျှအတိုင်းအရှည်ရှိသော အကြောင်းဖြင့်လည်း၊ ခေါ၊ စင်စစ်၊ အရိယသာဝကော၊ အရိယာသာဝကသည်၊ သမ္မာဒိဋ္ဌိ၊ တင့်တယ်သော မြီးပွမ်းအပ်သောအယုရှိသည်။ ဟောတိ၊ ဖြစ်၏။ ဥဇုဂတာယ၊ ဥဇုဂတာယ၊ ဖြောင့်မတ်သော သဘောရှိသော သမ္မာဒိဋ္ဌိဖြင့်၊ ဒိဋ္ဌိဓမ္မေ၊ မြင်အပ်သောကို၊ ပါးအပြားရှိသော သောကုတ္တရာတရားအပေါင်း၌၊ အဝေဠုပ္ပသာဒေန၊ မတုန်မထုပ်သော ကြည်ညိုခြင်းနှင့်၊ သမ္မန္နာဂတော၊ ပြည့်စုံသည်ဖြစ်၍၊ ဣဝံသဒ္ဓန္တံ၊ ဤနိဗ္ဗာန်ဟူသော သူတော်ကောင်းတရားသို့၊ အရိယမဂ္ဂေန၊ အရိယာမဂ်ဖြင့်၊ အာဂတော၊ လာ၏။ ဣတိ၊ ဤသို့၊ အပေါစ၊ မိန့်တော်မူ၏။ (ဝ)၊ အာဂုဿော၊ ငါ့ရှင်၊ သိယာပန၊ ရှိသည်ဖြစ်ရာပါမည်လော၊ (ပ)၊ အာဂုဿော၊ ငါ့ရှင်တို့၊ သိယာ၊ ဖြစ်ရာသည်သာလျှင်တည်း၊ အာဂုဿော၊ ငါ့ရှင်တို့၊ ယထောယဒါ၊ အကြင်အခါ၌၊ ခေါ၊ စင်စစ်၊ အရိယသာဝကော၊ အရိယာသာဝကသည်၊ ဥပါဒါနုဥပါဒါနုကိုလည်း၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏။ ဥပါဒါနုသမုဒယဥပါဒါနု၏အကြောင်းကိုလည်း၊ ပဇာနာတိ၊ အပြားအား

ဖြင့်ထိ၏။ ဥပါဒါနိရောဓဉ္စ၊ ဥပါဒါနိ၏ချုပ်ရာကိုလည်း၊ ပဇာနာတိ။ အပြားအားဖြင့်ထိ၏။ ဥပါဒါနိရောဓဝါမိ နိပ္ပုဋ္ဌိပဒဉ္စ၊ ဥပါဒါနိ၏ချုပ်ရာနိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော အကျင့်ကိုလည်း၊ ပဇာနာတိ။ အပြားအားဖြင့်ထိ၏။ အာသဝေသာ၊ ငါ့ရှင်တို့။ ဣတ္ထာဝတာပိ၊ ဤမျှအတိုင်းအရှည်ရှိသော အကြောင်းဖြင့်လည်း၊ ခေါ၊ စင်စစ်။ အရိယဿဝကော၊ အရိယာသာဝကသည်။ သဗ္ဗာဒိဗ္ဗိ၊ တင့်တယ်သောဗြီးမွမ်းအပ်သော အယုဂ္ဂိသည်။ ဟောတိ၊ ဖြစ်၏။ ဥဇကထာသဥဇကထာယ၊ ဖြောင့်မတ်သော သဘောရှိသော သဗ္ဗာဒိဗ္ဗိဖြင့်၊ ဒိဗ္ဗိဓဗ္ဗေ၊ မြင်အပ်သော ကိုးပါးအပြားရှိသော လောကုတ္တရာတရားအပေါင်း၌၊ အဝေဂ္ဂပ္ပသာဒေန၊ မတုန်မထွပ်သော ကြည်ညိုခြင်းနှင့်၊ သမန္နာဂတော၊ ပြည့်စုံသည်ဖြစ်၍၊ ဣဝံသဗ္ဗိ၊ ဤနိဗ္ဗာန်ဟူသော သူတော်ကောင်းတရားသို့၊ အရိယမဂ္ဂေန၊ အရိယာမဂ်ဖြင့်၊ အာဂတော၊ လာ၏။ ဣတိ၊ ဤသို့။ အဝေါစ၊ မိန့်တော်မူ၏။ အာသဝေသာ၊ ငါ့ရှင်၊ ဥပါဒါနံ၊ ဥပါဒါန်သည်။ ကတမံပန၊ အဘယ်နည်း။ ဥပါဒါနသရဒယော၊ ဥပါဒါနိ၏အကြောင်းသည်။ ကတမော၊ အဘယ်နည်း။ ဥပါဒါနိရောဓော၊ ဥပါဒါနိ၏ ချုပ်ရာသည်။ ကတမော၊ အဘယ်နည်း။ ဥပါဒါနိရောဓဝါမိ နိပ္ပုဋ္ဌိပဒါ၊ ဥပါဒါနိ၏ ချုပ်ရာနိဗ္ဗာန်သို့ ရောက်ကြောင်း ဖြစ်သော အကျင့်သည်။ ကတမာ၊ အဘယ်နည်း။ ဣတိ၊ ဤသို့။ အဝုတ္တံ၊ မေးကုန်ပြီ။ အာသဝေသာ၊ ငါ့ရှင်တို့။ ကာရပါဒါနံ၊ ကာရပါဒါနိလည်းကောင်း။ ဒိဋ္ဌပါဒါနံ၊ ဒိဋ္ဌပါဒါနိ လည်းကောင်း။ သီလဗ္ဗတုပါဒါနံ၊ သီလဗ္ဗတုပါဒါနိ လည်းကောင်း။ အတ္တဝါဒပါဒါနံ၊ အတ္တဝါဒပါဒါနိ လည်းကောင်း။ ဣတိ၊ ဤသို့။ ဥပါဒါနာနံ၊ ဥပါဒါနိတို့သည်။ ဣမာနိစက္ကာရိ၊ ဤထေးပါး တို့လည်း၊ တဗျာ သရဒယာ၊ တဗျာ၏ ဖြစ်ခြင်းကြောင့်။ ဥပါဒါနသရဒယော၊ ဥပါဒါနိ၏ ဖြစ်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ တဗျာနိရောဓာ၊ တဗျာ၏ ချုပ်ခြင်းကြောင့်။ ဥပါဒါနိ ရောဓော၊ ဥပါဒါနိ၏ ချုပ်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ အရိယော၊ မြတ်သော၊ အဇ္ဇာကော၊ အင်္ဂါရှစ်ပါးရှိသော။ အယမေဝမဂ္ဂေ၊ ဤမဂ်သည်ပင်လျှင်၊ ဥပါဒါနိ ရောဓဝါမိ နိပ္ပုဋ္ဌိပဒါ၊ ဥပါဒါနိ၏ ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း ဖြစ်သော အကျင့်မည်၏။ ဣဒံအယံမဂ္ဂေ၊ ဤမဂ္ဂင်္ဂါး ဟူသည်။ သေယျသာ ကာမော၊ အဘယ်နည်း။ သဗ္ဗာဒိဗ္ဗိ၊ သဗ္ဗာဒိဗ္ဗိလည်းကောင်း။ (ပ)၊ သဗ္ဗာသမာဓိ၊ သဗ္ဗာသမာဓိလည်းကောင်း။ ဣတိအယံ၊ ဤသည်ပင်လည်း။ အာသဝေသာ၊ ငါ့ရှင်တို့။ ယထောယဒါ၊ အကြင်အခါ၌၊ ခေါ၊ စင်စစ်။ အရိယသာဝကော၊ အရိယာသာဝကသည်။ ဝေံ၊ ဤသို့။ ဥပါဒါနံ၊ ဥပါဒါနိကို။ ပဇာနာတိ၊

အပြားအားဖြင့်ထိ၏။ ဧဝံ၊ ဤသို့၊ ဥပါဒါနိသမုဒယံ၊ ဥပါဒါနိဇာတိအကြောင်းကို၊
 ပဇာနာတိ၊ အပြားအားဖြင့်ထိ၏။ ဧဝံ၊ ဤသို့၊ ဥပါဒါနိရောဓံ၊ ဥပါဒါနိဇာ
 ချုပ်ရာကို၊ ပဇာနာတိ၊ အပြားအားဖြင့်ထိ၏။ ဧဝံ၊ ဤသို့၊ ဥပါဒါနိရောဓဂါမိ
 နိပ္ပဋိပဒံ၊ ဥပါဒါနိဇာချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော အကျင့်ကို၊
 ပဇာနာတိ၊ အပြားအားဖြင့်ထိ၏။ သောအရိယ သာဝကော၊ ထိုအရိယာ
 သာဝကသည်၊ သဗ္ဗသော၊ အချင်းခပ်သိမ်း၊ ရာဂါနုသယံ၊ ရာဂါနုသယကို၊
 ပဟာယံ၊ ပယ်၍၊ (ပ)။ အာဝုသော၊ ငါ့ရှင်တို့၊ ဧတ္ထာဝတာဝိ၊ ဤမျှအတိုင်း
 အရှည်ရှိသော အကြောင်းဖြင့်လည်း။ ခေါ၊ စင်စစ်၊ အရိယာသာဝကော၊ အရိ
 ယာသာဝကသည်၊ သမ္မာဒိဋ္ဌိ၊ တင့်တယ်သော၊ မြီးမွှန်းအပ်သော အယူရှိသည်
 ဟောတိ၊ ဖြစ်၏။ ဥဇုဂတဿ ဥဇုဂတာယ၊ ဖြောင့်မတ်သော သဘောရှိသော
 သမ္မာဒိဋ္ဌိဖြင့်။ ဒိဋ္ဌိဝဗ္ဗေ၊ မြင်အပ်သော ကိုးပါးအပြားရှိသော လောကုတ္တရာ
 တရားအပေါင်း၌၊ အဝေဂ္ဂပ္ပသာဒေန၊ မတုန်မထွပ်သော ကြည်ညိုခြင်းနှင့်၊
 သမန္နာဂတော၊ ပြည့်စုံသည်ဖြစ်၍၊ ဣဝံသန္ဓိ၊ ဤနိဗ္ဗာန်ဟူသော သူတော်
 ကောင်းတရားသို့၊ အရိယမဂ္ဂေန၊ အရိယာမဂ်ဖြင့်၊ အာဂတော၊ လာ၏။ ဣတိ၊
 ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏။ (ဝ)။ အာဝုသော၊ ငါ့ရှင်၊ သိယာပန၊ ရှိသည်
 ဖြစ်ရာပါမည်ထော၊ (ပ)။ အာဝုသော၊ ငါ့ရှင်တို့၊ သိယာ၊ ဖြစ်ရာသည်သာ
 ယှင်တည်း။ အာဝုသော၊ ငါ့ရှင်တို့၊ ယတောယဒါ၊ အကြင်အခါ၌၊ ခေါ၊
 စင်စစ်၊ အရိယာသာဝကော၊ အရိယာသာဝကသည်၊ တဏှဉ္စ၊ တဏှာကို
 ထည်း။ ပဇာနာတိ၊ အပြားအားဖြင့်ထိ၏။ တဏှာသမုဒယဉ္စ၊ တဏှာ၏ဖြစ်
 ကြောင်းကိုထည်း။ ပဇာနာတိ၊ အပြားအားဖြင့်ထိ၏။ တဏှာနိရောဓဉ္စ၊ တဏှာ
 ၏ချုပ်ရာကိုထည်း။ ပဇာနာတိ၊ အပြားအားဖြင့်ထိ၏။ တဏှာနိရောဓဂါမိ
 နိပ္ပဋိပဒဉ္စ၊ တဏှာ၏ချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော အကျင့်ကို
 ထည်း။ ပဇာနာတိ၊ အပြားအားဖြင့်ထိ၏။ အာဝုသော၊ ငါ့ရှင်တို့၊ ဧတ္ထာဝတာဝိ
 ဤမျှအတိုင်း အရှည်ရှိသော အကြောင်းဖြင့်လည်း။ ခေါ၊ စင်စစ်၊ အရိယာသာ
 ဝကော၊ အရိယာသာဝကသည်၊ သမ္မာဒိဋ္ဌိ၊ တင့်တယ်သော၊ မြီးမွှန်းအပ်သော
 အယူရှိသည်၊ ဟောတိ၊ ဖြစ်၏။ (ပ)။ ဣဝံသန္ဓိ၊ ဤနိဗ္ဗာန်ဟူသော သူတော်
 ကောင်းတရားသို့၊ အရိယမဂ္ဂေန၊ အရိယာမဂ်ဖြင့်၊ အာဂတော၊ လာ၏။ ဣတိ၊
 ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏။ အာဝုသော၊ ငါ့ရှင်၊ တဏှာ၊ တဏှာသည်။
 ကတမာပန၊ အဘယ်နည်း။ တဏှာသမုဒယော၊ တဏှာ၏အကြောင်းသည်။
 ကတမော၊ အဘယ်နည်း။ တဏှာနိရောဓော၊ တဏှာ၏ချုပ်ရာသည်။ ကတ
 မော၊ အဘယ်နည်း။ တဏှာနိရောဓဂါမိနိပ္ပဋိပဒါ၊ တဏှာ၏ချုပ်ရာနိဗ္ဗာန်

သို့ရောက်ကြောင်းဖြစ်သောအကျင့်သည်။ ကတမာ၊ အဘယ်နည်း၊ ဣတိ၊ ဤသို့၊ အဝုတ္တု၊ မေးကုန်ပြီ။ အာဝုဿော၊ ငါ့ရှင်၏၊ ရူပတဏှာ၊ ရူပတဏှာလည်းကောင်း၊ သဒ္ဓတဏှာ၊ သဒ္ဓတဏှာလည်းကောင်း၊ ဝဉ္စတဏှာ၊ ဝဉ္စတဏှာလည်းကောင်း၊ ခုသတဏှာ၊ ခုသတဏှာလည်းကောင်း၊ ဖောဋ္ဌဗ္ဗတဏှာ၊ ဖောဋ္ဌဗ္ဗတဏှာလည်းကောင်း၊ ဓမ္မတဏှာ၊ ဓမ္မတဏှာလည်းကောင်း၊ ဣတိ၊ ဤသို့၊ တဏှာကာယာ၊ တဏှာအပေါင်းတို့သည်၊ ဣမေ၊ ဤခြောက်ပါးတို့တည်း။ ဝေဒနာသရဒယာ၊ ဝိပါကဝေဒနာ၏ဖြစ်ခြင်းကြောင့်၊ တဏှာသရဒယော၊ တဏှာ၏ဖြစ်ခြင်းသည်၊ ဟောတိ၊ ဖြစ်၏။ ဝေဒနာနိရောဓော၊ ဝိပါကဝေဒနာ၏ ချုပ်ခြင်းကြောင့်၊ တဏှာနိရောဓော၊ တဏှာ၏ ချုပ်ခြင်းသည်၊ ဟောတိ၊ ဖြစ်၏။ အရိယော၊ မြတ်သော၊ အဗ္ဗုဒ္ဓိယော၊ အင်္ဂါရှစ်ပါးရှိသော၊ အယမေဝမဂ္ဂေါ၊ ဤမဂ်သည်ပင်လျှင်၊ တဏှာနိရောဓေါ၊ ဝိနိဗ္ဗုဒ္ဓိပဒေါ၊ တဏှာ၏ချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သောအကျင့်မည်၏။ ဣဒံအယံမဂ္ဂေါ ဤမဂ္ဂင်ရှစ်ပါးဟူသည်။ သေယျထာကထမော၊ အဘယ်နည်း။ သဗ္ဗဒိဋ္ဌိ၊ သဗ္ဗဒိဋ္ဌိလည်းကောင်း၊ (၁) သဗ္ဗသမာဓိ၊ သဗ္ဗသမာဓိလည်းကောင်း၊ ဣတိအယံ၊ ဤသည်ပင်တည်း။ အာဝုဿော၊ ငါ့ရှင်တို့၊ ယထေယဒါ၊ အကြင်အခါ၌၊ ခေါ၊ စင်စစ်၊ အရိယသာဝကော၊ အရိယာသာဝကသည်၊ ဝေ၊ ဤသို့၊ တဏှံ၊ တဏှာကို၊ ပဇာနာတိ၊ အပြားအားဖြင့်ထိ၏။ ဝေ၊ ဤသို့၊ တဏှာသရဒယံ၊ တဏှာ၏အကြောင်းကို၊ ပဇာနာတိ၊ အပြားအားဖြင့်ထိ၏။ ဝေ၊ ဤသို့၊ တဏှာနိရောဓံ၊ တဏှာ၏ချုပ်ရာကို၊ ပဇာနာတိ၊ အပြားအားဖြင့်ထိ၏။ ဝေ၊ ဤသို့၊ တဏှာနိရောဓ ဝိနိဗ္ဗုဒ္ဓိပဒေ၊ တဏှာ၏ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သောအကျင့်ကို၊ ပဇာနာတိ၊ အပြားအားဖြင့်ထိ၏။ သောအရိယသာဝကော၊ ထိုအရိယာသာဝကသည်။ သဗ္ဗသော၊ အချင်းခင်ထိမ်း၊ ရာဂါနူသယံ၊ ရာဂါနူသယံကို၊ ပဟာယ၊ ဖယ်၍၊ (ဝိတ္ထာရေထဗ္ဗံ၊ ရှေ့အပ်၏။) အာဝုဿော၊ ငါ့ရှင်တို့၊ ဣတ္ထာဝတာဝိ၊ ဤမျှအတိုင်းအရှည်ရှိသောအကြောင်း ဖြစ်သည်။ ခေါ၊ စင်စစ်၊ အရိယသာဝကော၊ အရိယာသာဝကသည်။ သဗ္ဗဒိဋ္ဌိ၊ တင့်တယ်သော ခြိုးမွမ်းအပ်သော အယူရှိသည်။ ဟောတိ၊ ဖြစ်၏။ ဥဇုဂတသာဥဇုဂတာယ၊ ဖြောင့်မတ်သော သဘောရှိသော သဗ္ဗဒိဋ္ဌိဖြင့်၊ ဒိဋ္ဌိဝဓ္ဓေ၊ မြင်အပ်သောကိုးပါးအပြားရှိသော ယေကုတ္တရာတရားအပေါင်း၌၊ အဝေက္ကပ္ပသာဒေန၊ မတုန်မထွပ်သော ကြည်ညိုခြင်းနှင့်၊ သမန္နာဂတော၊ ပြည့်စုံသည်ဖြစ်၍၊ ဣမံသန္တံ၊ ဤနိဗ္ဗာန်ဟူသောသူတော်ကောင်းတရားသို့၊ အရိယမဂ္ဂေန၊ အရိယာမဂ်ဖြင့်၊ အာဂတော၊ လာ၏။ ဣတိ၊ ဤသို့၊ အဝေါ၊

မိန့်တော်မူ၏။(လ)အာဂုဿော၊ ငါ့ရှင်၊ ထိယာပန၊ ရှိသည်ဖြစ်ရာပါမည်
 ယော၊(ပ)အာဂုဿော၊ ငါ့ရှင်တို့၊ ထိယာ၊ ဖြစ်ရာသည်သာလျှင်တည်း၊
 အာဂုဿော၊ ငါ့ရှင်တို့၊ ယတောယဒါ၊ အကြင်အခါ၌၊ ခေါ၊ စင်စစ်၊ အရိယ
 သာဝကော၊ အရိယာသာဝကသည်၊ ဝေဒနဉ္စ၊ ဝေဒနာကိုလည်း၊ ပဇာနာတိ၊
 အပြားအားဖြင့်သိ၏။ ဝေဒနာသရဒယဉ္စ၊ ဝေဒနာ၏အကြောင်းကိုလည်း၊
 ပဇာနာတိ၊ အပြားအားဖြင့်သိ၏။ ဝေဒနာနိရောဓဉ္စ၊ ဝေဒနာ၏ချုပ်ရာကို
 လည်း၊ ပဇာနာတိ၊ အပြားအားဖြင့် သိ၏။ ဝေဒနာနိရောဂေါမိနိဗ္ဗုဒ္ဓိပဓဉ္စ၊
 ဝေဒနာ၏ချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော အကျင့်ကိုလည်း၊ ပဇာ
 နာတိ၊ အပြားအားဖြင့်သိ၏။ အာဂုဿော၊ ငါ့ရှင်တို့၊ ဣတ္ထာဝတ္တဝါ၊ ဤ
 အတိုင်းအရှည်ရှိသောအကြောင်းဖြင့်လည်း၊ ခေါ၊ စင်စစ်၊ အရိယာသာဝ
 ကော၊ အရိယာသာဝကသည်၊ သမ္မာဒိဋ္ဌိ၊ ထင့်တယ်သော ခြီးမွမ်းအပ်သော
 အယူရှိသည်။ ဟောတိ၊ ဖြစ်၏။ ဥဇုဂတာဿဥဇုဂတာယ၊ ဖြောင့်မတ်သော
 သဘောရှိသော သမ္မာဒိဋ္ဌိဖြင့်၊ ဒိဋ္ဌိဓမ္မေ၊ မြင်အပ်သော ကိုးပါးအပြားရှိသော
 ထောက္ကရာတရားအပေါင်း၌၊ အဝေဂ္ဂပုဿဒေန၊ မကုန်မထွပ်သောကြည်
 ညိုခြင်းနှင့်၊ သမန္နာဝတော၊ ပြည့်စုံသည်ဖြစ်၍၊ ဣမံသဗ္ဗံ၊ ဤနိဗ္ဗာန်ဟူသော
 သူတော်ကောင်းတရားသို့၊ အရိယမဂ္ဂေန၊ အရိယာမဂ်ဖြင့်၊ အာဂတော၊
 လာ၏။ ဣတိ၊ ဤသို့။ အဝေါစ၊ မိန့်တော်မူ၏။ အာဂုဿော၊ ငါ့ရှင်၊ ဝေဒနာ၊
 ဝေဒနာသည်။ ကတမာပန၊ အတယ်နည်း၊ ဝေဒနာသရဒယော၊ ဝေဒနာ၏
 အကြောင်းသည်။ ကတမော၊ အတယ်နည်း၊ ဝေဒနာနိရောဂော၊ ဝေဒနာ၏
 ချုပ်ရာသည်။ ကတမော၊ အတယ်နည်း၊ ဝေဒနာနိရောဂေါမိနိဗ္ဗုဒ္ဓိဒေါ၊ ဝေ
 နာ၏ချုပ်ရာနိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော အကျင့်သည်။ ကတမာ၊
 အတယ်နည်း။ ဣတိ၊ ဤသို့။ အပုစ္ဆု၊ မေးကုန်ပြီ။ အာဂုဿော၊ ငါ့ရှင်တို့၊ စက္ခု
 သမ္ပဿဇာ၊ စက္ခုသမ္ပဿကြောင့်ဖြစ်သော၊ ဝေဒနာ၊ ဝေဒနာလည်းကောင်း။
 သောတသမ္ပဿဇာ၊ သောတသမ္ပဿကြောင့်ဖြစ်သော၊ ဝေဒနာ၊ ဝေဒနာ
 လည်းကောင်း၊ ဗာနသမ္ပဿဇာ၊ ဗာနသမ္ပဿကြောင့်ဖြစ်သော၊ ဝေဒနာ
 ဝေဒနာလည်းကောင်း။ ဇိဝှိသမ္ပဿဇာ၊ ဇိဝှိသမ္ပဿကြောင့်ဖြစ်သော၊
 ဝေဒနာ၊ ဝေဒနာလည်းကောင်း၊ ကာယသမ္ပဿဇာ၊ ကာယသမ္ပဿကြောင့်
 ဖြစ်သော၊ ဝေဒနာ၊ ဝေဒနာလည်းကောင်း၊ မနောသမ္ပဿဇာ၊ မနောသမ္ပဿ
 ကြောင့်ဖြစ်သော။ ဝေဒနာ၊ ဝေဒနာလည်းကောင်း။ ဣတိ၊ ဤသို့။ ဝေဒနာကာ
 ယာ၊ ဝေဒနာအပေါင်းတို့သည်။ ဣမေခ၊ ဤခြောက်ပါးတို့တည်း။ ဖဿ
 သရဒယာ၊ ဖဿ၏ဖြစ်ခြင်းကြောင့်၊ ဝေဒနာသရဒယော၊ ဝေဒနာ၏ဖြစ်

ခြင်းသည်၊ ဟောတိ၊ ဖြစ်၏၊ ဖဿနိရောဓာ၊ ဖဿ၏ ချုပ်ခြင်းကြောင့်၊ ဝေဒနာနိရောဓော၊ ဝေဒနာ၏ချုပ်ခြင်းသည်၊ ဟောတိ၊ ဖြစ်၏၊ အရိယော၊ မြတ်သော၊ အဋ္ဌဂီကော၊ အင်္ဂါရှစ်ပါးရှိသော၊ အယမေဝမဂ္ဂေါ၊ ဤမဂ်သည်ပင်လျှင်၊ ဝေဒနာနိရောဓဂါမိနိပ္ပဋိပဒေါ၊ ဝေဒနာ၏ချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော အကျင့်မည်၏၊ ဣဒံအယံမဂ္ဂေါ၊ ဤမဂ္ဂင်္ဂါရှစ်ပါးဟူသည်။ သေယျထာကတမော၊ အဘယ်နည်း၊ သမ္မာဒိဗ္ဗိ၊ သမ္မာဒိဗ္ဗိလည်းကောင်း၊ (ပ)၊ သမ္မာသမာဓိ၊ သမ္မာသမာဓိလည်းကောင်း၊ ဣတိအယံ၊ ဤသည်ပင်တည်း။ အာရသော၊ ငါ့ရှင်တို့၊ ယတောယဒါ၊ အကြင်အခါ၌၊ ခေါ၊ စင်စစ်၊ အရိယသာဝကော၊ အရိယသာဝကသည်၊ ဇဝံ၊ ဤသို့၊ ဝေဒနံ၊ ဝေဒနာကို၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ ဇဝံ၊ ဤသို့၊ ဝေဒနာသရဒယံ၊ ဝေဒနာ၏အကြောင်းကို၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ ဇဝံ၊ ဤသို့၊ ဝေဒနာနိရောဓံ၊ ဝေဒနာ၏ချုပ်ရာကို၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ ဇဝံ၊ ဤသို့၊ ဝေဒနာနိရောဓဂါမိနိပ္ပဋိပဒံ၊ ဝေဒနာ၏ချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော အကျင့်ကို၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ သော အရိယသာဝကော၊ ထိုအရိယသာဝကသည်၊ သဗ္ဗသော၊ အချင်းစပ်သိမ်း၊ ရာဂါနုသယံ၊ ရာဂါနုသယကို၊ ပဟာယံ၊ ပယ်၍၊ (ပ)၊ အာရသော၊ ငါ့ရှင်တို့၊ ဣတ္ထာဝတာဝါ၊ ဤမျှအတိုင်းအရှည်ရှိသော အကြောင်းဖြင့်လည်း၊ ခေါ၊ စင်စစ်၊ အရိယသာဝကော၊ အရိယသာဝကသည်၊ သမ္မာဒိဗ္ဗိ၊ တင့်တယ်သော၊ ဗျုပ္ပန်းအပ်သော အယုဂ်သည်၊ ဟောတိ၊ ဖြစ်၏၊ ဥဇုဂတသာဥဇုဂတာယ၊ ဖြောင့်မတ်သော သဘောရှိသော သမ္မာဒိဗ္ဗိဖြင့်၊ ဒိဗ္ဗိဓမ္မေ၊ မြင်အပ်သော ကိုးပါးအပြားရှိသော လောကုတ္တရာတရားအပေါင်း၌၊ အဝေဂ္ဂပ္ပသာဒေန၊ မတုန်မထွပ်သော ကြည်ညိုခြင်းနှင့်၊ သမန္နာဂထော၊ ပြည့်စုံသည်ဖြစ်၍၊ ဣဝံသဗ္ဗမ္ပံ၊ ဤနိဗ္ဗာန်ဟူသော သူထော်ကောင်းတရားသို့၊ အရိယမဂ္ဂေ၊ အရိယမဂ်ဖြင့်၊ အာဂတော၊ ထာ၏၊ ဣတိ၊ ဤသို့၊ အဂေါစ၊ မိန့်တော်မူ၏၊ (ဇ)၊ အာရသော၊ ငါ့ရှင်၊ သိယာပန၊ ရှိသည်ဖြစ်ရာပါမည်လော၊ (ပ)၊ အာရသော၊ ငါ့ရှင်တို့၊ သိယာ၊ ဖြစ်ရာသည်သာလျှင်တည်း၊ အာရသော၊ ငါ့ရှင်တို့၊ ယတောယဒါ၊ အကြင်အခါ၌၊ ခေါ၊ စင်စစ်၊ အရိယသာဝကော၊ အရိယသာဝကသည်၊ ဖဿဉ္စ၊ ဖဿကိုလည်း၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ ဖဿသရဒယဉ္စ၊ ဖဿ၏အကြောင်းကိုလည်း၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ ဖဿနိရောဓဉ္စ၊ ဖဿ၏ချုပ်ရာကိုလည်း၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ ဖဿနိရောဓဂါမိနိပ္ပဋိပဒဉ္စ၊ ဖဿ၏ချုပ်ရာနိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော အကျင့်ကိုလည်း၊ ပဇာနာတိ၊ အပြား

အားဖြင့်သိ၏။ အာရသော။ ငါ့ရှင်တို့၊ ဧတ္ထာဝထာဝံ၊ ဤမျှအတိုင်းအရှည်ရှိ
သောအကြောင်းဖြင့်လည်း၊ ခေါ်မင်စစ်၊ အရိယသာဝကော၊ အရိယာသာ
ဝကသည်၊ သမ္မာဒိဋ္ဌိတင့်တယ်သောမြီးပွမ်းအပ်သောအယူရှိသည်။ ဟော
တိ၊ ဖြစ်၏။ ဥဇဂတဿဥဇဂတယ၊ ဖြောင့်မတ်သောဝတောရှိသော သမ္မာ
ဒိဋ္ဌိဖြင့်၊ ဒိဋ္ဌိဝဓမ္မ၊ မြင်အပ်သောကိုးပါးအပြားရှိသော လောကုတ္တရာထရား
အပေါင်း၌၊ အဝေဠပဿဒေန၊ မတုန်မထွပ်သော ကြည်ညိုခြင်းနှင့်၊ သမန္နာ
ဂဏော၊ ပြည့်စုံသည်ဖြစ်၍၊ ဣဝံသဒ္ဓမ္မံ၊ ဤနိဗ္ဗာန်ဟူသော သူတော်ကောင်း
တရားသို့၊ အရိယမဂ္ဂေ၊ အရိယာမဂ်ဖြင့်၊ အာဂတော၊ ထာ၏။ ဣတိ၊ ဤသို့၊
အဝေါစ၊ သိန့်တော်မူ၏။ အာရသော၊ ငါ့ရှင်၊ ဖထေသာ၊ ဖဿသည်၊ ကတမော
ပန၊ အဘယ်နည်း၊ ဖဿသံရဒယော၊ ဖဿ၏အကြောင်းသည်၊ ကထမော။
အဘယ်နည်း၊ ဖဿနိရောဓော၊ ဖဿ၏ချုပ်ရာသည်၊ ကထမော၊ အဘယ်
နည်း၊ ဖဿနိရောဓဂါမိနိဗ္ဗဒိပဒါ၊ ဖဿ၏ချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်း
ဖြစ်သောအကျင့်သည်၊ ကတမာ၊ အဘယ်နည်း၊ ဣတိ၊ ဤသို့၊ အဝုတ္ထု၊ မေး
ကုန်ပြီ၊ အာရသော၊ ငါ့ရှင်တို့၊ စက္ခုသမ္ပဿော၊ စက္ခုသမ္ပဿလည်းကောင်း၊
သောတသမ္ပဿော၊ သောတသမ္ပဿ လည်းကောင်း၊ ဃာနသမ္ပဿော၊
ဃာနသမ္ပဿလည်းကောင်း၊ ဇိဝှိသမ္ပဿော၊ ဇိဝှိသမ္ပဿလည်းကောင်း၊
ကာယသမ္ပဿော၊ ကာယသမ္ပဿလည်းကောင်း၊ မနောသမ္ပဿော၊ မနော
သမ္ပဿလည်းကောင်း၊ ဣတိ၊ ဤသို့၊ ဖဿကာယာ၊ ဖဿအပေါင်းတို့သည်၊
ဣမေသ၊ ဤခြောက်ပါးတို့ထည်း၊ သဠာယတနသရဒယော၊ သဠာယတန၏
ဖြစ်ခြင်းကြောင့်၊ ဖဿသရဒယော၊ ဖဿ၏ဖြစ်ခြင်းသည်၊ ဟောတိ၊ ဖြစ်၏။
သဠာယတနနိရောဓော၊ သဠာယတန၏ချုပ်ခြင်းကြောင့်၊ ဖဿနိရောဓော၊
ဖဿ၏ချုပ်ခြင်းသည်၊ ဟောတိ၊ ဖြစ်၏။ အရိယော၊ မြတ်သော၊ အဋ္ဌင်္ဂိကော။
အင်္ဂါရှစ်ပါးရှိသော၊ အယမေဝမဂ္ဂေ၊ ဤမဂ်သည်ပင်လျှင်၊ ဖဿနိရောဓ
ဂါမိနိဗ္ဗဒိပဒါ၊ ဖဿ၏ချုပ်ရာနိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော အကျင့်
မည်၏။ ဣဒံအယံမဂ္ဂေ၊ ဤမဂ္ဂင်္ဂှစ်ပါးဟူသည်၊ သေယျထာကထမော၊
အဘယ်နည်း၊ သမ္မာဒိဋ္ဌိ၊ သမ္မာဒိဋ္ဌိလည်းကောင်း၊ (ပ)၊ သမ္မာသမာဓိ၊ သမ္မာ
သမာဓိလည်းကောင်း၊ ဣတိအယံ၊ ဤသည်ပင်လည်း၊ အာရသော၊ ငါ့ရှင်တို့၊
ယထောယဒါ၊ အကြင်အခါ၌၊ ခေါ်စင်စစ်၊ အရိယသာဝကော၊ အရိယာသာ
ဝကသည်၊ ဧံ၊ ဤသို့၊ ဖဿံ၊ ဖဿကို၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏။ ဧံ၊
ဤသို့၊ ဖဿသရဒယံ၊ ဖဿ၏အကြောင်းကို၊ ပဇာနာတိ၊ အပြားအားဖြင့်
သိ၏။ ဧံ၊ ဤသို့၊ ဖဿနိရောဓံ၊ ဖဿ၏ချုပ်ရာကို၊ ပဇာနာတိ၊ အပြား

ဖြင့်ထိ၏။ ဝေံ၊ ဤသို့၊ ပဿနိရောဂေါမိနိပ္ပဒိပဝံ၊ ပဿဏီချုပ်ရာနိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သောအကျင့်ကိုပဇာနာတိ၊ အပြားအားဖြင့်ထိ၏။ သော အရိယသာဝကော။ ထိုအရိယသာဝကသည်။ သဗ္ဗသော၊ အချင်းဂင်္ဂထိမ်း။ ရာဂါနူသယံ၊ ရာဂါနူသယကို၊ ပဟာယ၊ ဖယ်၍၊ (၅)။ အာဝုသော၊ ငါ့ရှင်ကို။ ဧက္ကာဝတာဝိ၊ ဤမျှအတိုင်းအရှည်ရှိသောအကြောင်းဖြင့်လည်း။ ဝေံ၊ စင်စစ် အရိယ သာဝကော၊ အရိယသာဝကသည်။ သမ္မာဒိဗ္ဗိ၊ ထင်တယ်သော ဗြီးမွမ်းအပ်သောအယူရှိသည်။ ဟောတိ၊ ဖြစ်၏။ ဥဇှာတဿဥဇှာတဿ၊ ဖြောင့်မတ်သောသဘောရှိသောသမ္မာဒိဗ္ဗိဖြင့်၊ ဒိဗ္ဗိဓမ္မေ၊ မြင်အပ်သောကိုးပါး အပြားရှိသော ထောက္ကုတ္တရာတရားအပေါင်း၌၊ အဝေဂ္ဂပ္ပဿဒေနေ၊ မတုန်မလှုပ်သောကြည်ညိုခြင်းနှင့်၊ သမန္နာဂတော၊ ပြည့်စုံသည်ဖြစ်၍၊ ဣဝံသဒ္ဓမ္မံ၊ ဤနိဗ္ဗာန်ဟူသောသူ့တော်ကောင်းတရားသို့၊ အရိယမဂ္ဂေန၊ အရိယမဂ်ဖြင့်၊ အာဂတော၊ လာ၏။ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏။ (၆)။ အာဝုသော၊ ငါ့ရှင်၊ ထိသာပန၊ ရှိသည်ဖြစ်ရာပါမည်လော။ (၇)။ အာဝုသော၊ ငါ့ရှင်တို့၊ ထိသာ၊ ဖြစ်ရာသည်သာလျှင်တည်း။ အာဝုသော၊ ငါ့ရှင်ကို၊ ယတောယဒါ၊ အကြင်အခါ၌၊ ဝေံ၊ စင်စစ်၊ အရိယသာဝကော၊ အရိယသာဝကသည်။ သဠာယတနဉ္စ၊ သဠာယတနကိုလည်း၊ ပဇာနာတိ၊ အပြားအားဖြင့် ထိ၏။ သဠာယတနသရဒယဉ္စ၊ သဠာယတန၏ အကြောင်းကိုလည်း၊ ပဇာနာတိ၊ အပြားအားဖြင့် ထိ၏။ သဠာယတနနိရောဓဉ္စ၊ သဠာယတန၏ ချုပ်ရာကိုလည်း၊ ပဇာနာတိ၊ အပြားအားဖြင့်ထိ၏။ သဠာယတနနိရောဂေါမိနိပ္ပဒိပဝဉ္စ၊ သဠာယတန၏ချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သောအကျင့်ကိုလည်း၊ ပဇာနာတိ၊ အပြားအားဖြင့်ထိ၏။ အာဝုသော၊ ငါ့ရှင်ကို၊ ဧက္ကာဝတာဝိ၊ ဤမျှအတိုင်းအရှည်ရှိသောအကြောင်းဖြင့်လည်း။ ဝေံ၊ စင်စစ်၊ အရိယသာဝကော အရိယသာဝကသည်။ သမ္မာဒိဗ္ဗိ၊ ထင်တယ်သောဗြီးမွမ်းအပ်သောအယူရှိသည်။ ဟောတိ၊ ဖြစ်၏။ ဥဇှာတဿဥဇှာတဿ၊ ဖြောင့်မတ်သော သဘောရှိသောသမ္မာဒိဗ္ဗိဖြင့်၊ ဒိဗ္ဗိဓမ္မေ၊ မြင်အပ်သောကိုးပါးအပြားရှိသော ထောက္ကုတ္တရာ တရားအပေါင်း၌၊ အဝေဂ္ဂပ္ပဿဒေနေ၊ မတုန်မလှုပ်သော ကြည်ညိုခြင်းနှင့်၊ သမန္နာဂတော၊ ပြည့်စုံသည်ဖြစ်၍၊ ဣဝံသဒ္ဓမ္မံ၊ ဤနိဗ္ဗာန်ဟူသောသူ့တော်ကောင်းတရားသို့၊ အရိယမဂ္ဂေန၊ အရိယမဂ်ဖြင့်၊ အာဂတော၊ လာ၏။ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏။ အာဝုသော၊ ငါ့ရှင်၊ သဠာယတနံ၊ သဠာယတနသည်။ ကတဝံပန၊ အဘယ်နည်း။ သဠာယတနသရဒယော၊ သဠာယတန၏ အကြောင်းသည်။ ကတမော၊ အဘယ်နည်း။ သဠာယတန

နိရောဓော။ သဗ္ဗာယတနုဇာဏိချုပ်ရာသည်။ ကတမော၊ အဘယ်နည်း။ သဗ္ဗာယတနု နိရောဓဂါမိ နိဗ္ဗုဒ္ဓိပဒါ။ သဗ္ဗာယတနုဇာဏိ ချုပ်ရာနိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော အကျင့်သည်။ ကတမော၊ အဘယ်နည်း။ ဣတိ၊ ဤသို့။ အဂုစ္ဆု၊ မေးကုန်ပြီ။ အာဂုဿော၊ ငါ့ရှင်တို့၊ စက္ခာယထနံ၊ စက္ခာယထနုလည်းကောင်း၊ (ပ)၊ မနာယတနံ။ မနာယတနုလည်းကောင်း။ ဣတိ၊ ဤသို့။ အာယတနာနိ၊ အာယတနတို့သည်။ ဣမာနိ၊ ဤမြောက်ပါးတို့တည်း။ နာမဂ္ဂပသရဒယာ၊ နာမဂ္ဂပသရဒ ဖြစ်ခြင်းကြောင့်။ သဗ္ဗာယတနု သရဒယော၊ သဗ္ဗာယကနုဇာဏိဖြစ်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ နာမဂ္ဂပနိရောဓာ၊ နာမဂ္ဂပသရဒချုပ်ခြင်းကြောင့်။ သဗ္ဗာယတနုနိရောဓော၊ သဗ္ဗာယတနုဇာဏိချုပ်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ အဂိယော၊ မြတ်သော။ အဗ္ဗိဂီကော၊ အင်္ဂါရှစ်ပါးရှိသော။ အယမေဝမဂ္ဂေါ၊ ဤမဂ္ဂသည်ပင်လျှင်။ သဗ္ဗာယတနုနိရောဓဂါမိနိဗ္ဗုဒ္ဓိပဒါ။ သဗ္ဗာယတနုဇာဏိ ချုပ်ရာနိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော အကျင့်မည်၏။ ဣဒံ အဟိမဂ္ဂေါ၊ ဤမဂ္ဂင်္ဂါးဟူသည်။ သေယျထ၊ ကတမော၊ အဘယ်နည်း။ သမ္ဗုဒ္ဓိဗျူဟာ၊ သမ္ဗုဒ္ဓိဗျူဟာလည်းကောင်း၊ (ပ)။ သမ္ဗုဒ္ဓိဗျူဟာ၊ သမ္ဗုဒ္ဓိဗျူဟာလည်းကောင်း။ ဣတိအယံ၊ ဤသည်ပင်လည်း။ အာဂုဿော၊ ငါ့ရှင်တို့၊ ယထောယဒါ အကြင်အခါ၌။ ခေါ၊ စင်စစ်။ အဂိယံသာဝကော၊ အဂိယံသာဝကသည်။ ဝေ၊ ဤသို့။ သဗ္ဗာယတနံ၊ သဗ္ဗာယတနုကို။ ပဇာနာတိ၊ အပြားအားဖြင့်သိ၏။ ဝေ၊ ဤသို့။ သဗ္ဗာယတနုသရဒယံ၊ သဗ္ဗာယတနုဇာဏိအကြောင်းကို။ ပဇာနာတိ၊ အပြားအားဖြင့်သိ၏။ ဝေ၊ ဤသို့။ သဗ္ဗာယတနုနိရောဓံ။ သဗ္ဗာယတနုဇာဏိချုပ်ရာကို။ ပဇာနာတိ၊ အပြားအားဖြင့်သိ၏။ ဝေ၊ ဤသို့။ သဗ္ဗာယတနုနိရောဓဂါမိ နိဗ္ဗုဒ္ဓိပဒါ။ သဗ္ဗာယတနုဇာဏိချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော အကျင့်ကို။ ပဇာနာတိ၊ အပြားအားဖြင့်သိ၏။ သောအဂိယံသာဝကော၊ ထိုအဂိယံသာဝကသည်။ သဗ္ဗသော၊ အချင်းခပ်သိမ်း။ ရာဂါနူသယံ၊ ရာဂါနူသယကို။ ပဟာယ၊ စယ်၍။ (ပ)။ အာဂုဿော၊ ငါ့ရှင်တို့။ ဇေယျာဝတောပိ၊ ဤပူအတိုင်း အရှည်ရှိသော အကြောင်းဖြင့်လည်း။ ခေါ၊ စင်စစ်။ အဂိယံသာဝကော၊ အဂိယံသာဝကသည်။ သမ္ဗုဒ္ဓိဗျူဟာ၊ တင့်တယ်သော ငြိမ်းစွမ်းအပ်သော အယူရှိသည်။ ဟောတိ၊ ဖြစ်၏။ ဥဇုဂတဘာ ဥဇုဂတယာ၊ ဖြောင့်မတ်သော သဘောရှိသော သမ္ဗုဒ္ဓိဖြင့်။ ဒိဗ္ဗိဓမ္မေ၊ ဖြစ်အပ်သော ကိုးပါးအပြား ရှိသော ထောကုတ္တရာတရားအပေါင်း၌။ အဝေပုပ္ဖသံ၊ ဝေဒနာမတုနမတ္တဝေ၊ ကြည်ညိုခြင်းနှင့်။ သမန္နာဂတော၊ ပြည့်စုံသည်ဖြစ်၍။ ဣသံသန္တံ၊ ဤနိဗ္ဗာန်ဟူသော သူကော်ကောင်းတရားသို့။ အဂိယမဂ္ဂေ၊ အဂိယမဂ္ဂဖြင့်။ အာဂုဿော၊ သာ

၏။ ဣတိ။ ဤသို့။ အပေါင်း၊ မိန့်တော်မူ၏။ (လ)။ အာဝဿော၊ ငါ့ရှင်၊ သိယာပန၊ ရှိသည်ဖြစ်ရာပါမည်ထော၊ (ပ)။ အာဝဿော၊ ငါ့ရှင်တို့၊ သိယာ၊ ဖြစ်ရာသည်သာလျှင်ထည်း။ အာဝဿော၊ ငါ့ရှင်တို့၊ ယတောယဒါ၊ အကြင်အခါ၌၊ ခေါ၊ ကင်စစ်အရိယသာဝကော၊ အရိယာသာဝကသည်၊ နာမဂ္ဂဉ္စ၊ နှစ်ရပ်ကိုလည်း၊ ပဇာနာတိ။ အပြားအားဖြင့်သိ၏။ နာမဂ္ဂပဿရဒယဉ္စ၊ နှစ်ရပ်၏အကြောင်းကိုလည်း၊ ပဇာနာတိ။ အပြားအားဖြင့်သိ၏။ နာမဂ္ဂပနိရောဓဉ္စ၊ နှစ်ရပ်၏ချုပ်ရာကိုလည်း၊ ပဇာနာတိ။ အပြားအားဖြင့်သိ၏။ နာမဂ္ဂပနိရောဓဂါမိနိပ္ပနိပဒဉ္စ၊ နှစ်ရပ်၏ ချုပ်ရာနိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော အကျင့်ကိုလည်း၊ ပဇာနာတိ။ အပြားအားဖြင့်သိ၏။ အာဝဿော၊ ငါ့ရှင်တို့၊ ဧတ္တာဝတာဝိ၊ ဤမျှအဘိုင်းအရှည်ရှိသော အကြောင်းဖြင့်လည်း၊ ခေါ၊ စင်စစ်။ အရိယသာဝကော၊ အရိယာသာဝကသည်။ သဗ္ဗာဒိဗ္ဗိ၊ တင့်ထယ်သောမြီးမွင်းအပ်သော အယူရှိသည်။ ဟောတိ၊ ဖြစ်၏။ ဥဇုဂတဿဥဇုဂတာယ၊ ဖြောင့်မတ်သော သဟောရှိသော သဗ္ဗာဒိဗ္ဗိဖြင့်၊ ဒိဗ္ဗိဝဓ္မေ၊ မြင်အပ်သောကိုးပါးအပြားရှိသော လောကုတ္တရာတရားအပေါင်း၌၊ အဝေဗ္ဗပ္ပသာဒေန၊ မတုန်မတှုပ်သောကြည်ညိုခြင်းနှင့်၊ သမန္နာဂတော၊ ပြည့်စုံသည်ဖြစ်၍၊ ဣဝံသဒ္ဓမ္မံ၊ ဤနိဗ္ဗာန်ဟူသော ယူထော်ကောင်းတရားသို့၊ အရိယဂေဂ္ဂန၊ အရိယာမဂ်ဖြင့်၊ အာဂတော၊ လာ၏။ ဣတိ။ ဤသို့။ အပေါင်း၊ မိန့်တော်မူ၏။ အာဝဿော၊ ငါ့ရှင်၊ နာမဂ္ဂပဿရဒယဉ္စ၊ နှစ်ရပ်သည်၊ ကထမံပန၊ အဘယ်နည်း၊ နာမဂ္ဂပဿရဒယော၊ နှစ်ရပ်၏အကြောင်းသည်၊ ကထမော၊ အဘယ်နည်း။ နာမဂ္ဂပနိရောဓော၊ နှစ်ရပ်၏ချုပ်ရာသည်၊ ကထမော၊ အဘယ်နည်း၊ နာမဂ္ဂပနိရောဓဂါမိနိပ္ပနိပဒါ၊ နှစ်ရပ်၏ချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သောအကျင့်သည်၊ ကထမော၊ အဘယ်နည်း။ ဣတိ။ ဤသို့။ အဝုတ္တံ၊ မေးကုန်ပြီ။ ဝေဒနာ၊ ဝေဒနာလည်းကောင်း၊ သညာ၊ သညာလည်းကောင်း၊ ဝေထနာ၊ ဝေထနာလည်းကောင်း၊ ပဿော၊ ပဿလည်းကောင်း၊ မနသိကာရော၊ မနသိကာရလည်းကောင်း၊ ဣတိ အယံ၊ ဤသည်ပင်တည်း။ အာဝဿော၊ ငါ့ရှင်တို့။ ဣဒံပဉ္စကံ၊ ဤငါးပါးအပေါင်းကို၊ နာပံ၊ နှစ်ဟူ၍၊ ဝုဂ္ဂတိ၊ ဆိုအပ်၏။ စတ္တာရိ၊ ထေးပါးကုန်သော၊ မဟာဘူတာနိစ၊ မဟာထုတ်တို့လည်းကောင်း၊ စတုနံ၊ လေးပါးကုန်သော၊ မဟာဘူတာနံ၊ မဟာထုတ်တို့ကို၊ ဥပါဒါယ၊ ဖြစ်၍၊ ပဝတ္တံ၊ ဖြစ်သော၊ ရူပဉ္စ၊ ရုပ်လည်းကောင်း၊ ဣတိ အယံ၊ ဤသည်ပင်တည်း။ အာဝဿော၊ ငါ့ရှင်တို့။ ဣဒံ၊ ဤမဟာထုတ် ဥပါဒါရုပ်အပေါင်းကို၊ ရူပံ၊ ရုပ်ဟူ၍၊ ဝုဂ္ဂတိ၊ ဆိုအပ်၏။ ဣတိ။ ဤသို့။ ယံဣဒ္ဓန္ဓနာမံ၊ အကြင်နှစ်သည်လည်းကောင်း၊ ယံဣဒ္ဓန္ဓဂ္ဂင်၊

အကြင်ရုပ်သည်ထည်းကောင်း၊ အတ္တိ၊ ဂြိုဏ်၊ ဣဒံဒ္ဓယံ၊ ဤနှစ်ပါးစုံကို နာမရူပံ၊ နာမ်ရုပ်ဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏။ ဝိညာဏ သမုဒယော၊ ဝိညာဉ်၏ဖြစ်ခြင်းကြောင့်၊ နာမရူပသမုဒယော၊ နာမ်ရုပ်၏ဖြစ်ခြင်းသည်၊ ဟောတိ၊ ဖြစ်၏။ ဝိညာဏနိရောဓော၊ ဝိညာဉ်၏ချုပ်ခြင်းကြောင့်၊ နာမရူပ နိရောဓော၊ နာမ်ရုပ်၏ချုပ်ခြင်းသည်၊ ဟောတိ၊ ဖြစ်၏။ အရိယော၊ မြတ်သော။ အဇ္ဈင်္ဂိကော၊ အင်္ဂါရှစ်ပါးရှိသော၊ အယမေဝမဂ္ဂေါ၊ ဤမဂ်သည်ပင်လျှင်၊ နာမရူပနိရောဓ ဂါမိနိပ္ပဒိုပဒါ၊ နာမ်ရုပ်၏ ချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သောအကျင့်မည်၏။ ဣဒံအယံမဂ္ဂေါ၊ ဤမဂ္ဂင်္ဂါးဟူသည်၊ သေယျတာကထမော၊ အဘယ်နည်း၊ သမ္မာဒိဋ္ဌိ၊ သမ္မာဒိဋ္ဌိလည်းကောင်း၊ (ပ) သမ္မာသမာဓိ၊ သမ္မာသမာဓိလည်းကောင်း၊ ဣဏိအယံ၊ ဤသည်ပင်လည်း၊ အာဂုဿော၊ ငါ့ရှင်တို့ ယထောယဒါ၊ အကြင်အခါ၌၊ ခေါ၊ စင်စစ်၊ အရိယသာဝကော၊ အရိယသာဝကသည်၊ ဧဝံ၊ ဤသို့၊ နာမရူပံ၊ နာမ်ရုပ်ကို၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏ ဧဝံ၊ ဤသို့၊ နာမရူပသမုဒယံ၊ နာမ်ရုပ်၏အကြောင်းကို၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ ဧဝံ၊ ဤသို့၊ နာမရူပနိရောဓံ၊ နာမ်ရုပ်၏ချုပ်ရာကို၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ ဧဝံ၊ ဤသို့၊ နာမရူပနိရောဓဂါမိနိပ္ပဒိုပဒါ၊ နာမ်ရုပ်၏ချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သောအကျင့်ကို၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏။ သောအရိယသာဝကော၊ ထိုအရိယသာဝကသည်၊ သဗ္ဗသော၊ အချင်းဝပ်ထိမ်း၊ ရာဂါနုသယံ၊ ရာဂါနုသယကို၊ ပဟာယ၊ ပယ်၍၊ (ပ) အာဂုဿော၊ ငါ့ရှင်တို့၊ ဧတ္ထာဝတာဝိ၊ ဤမျှအတိုင်းအရှည်ရှိသောအကြောင်းဖြင့် ထည်း၊ ခေါ၊ စင်စစ်၊ အရိယသာဝကော၊ အရိယသာဝကသည်၊ သမ္မာဒိဋ္ဌိ၊ ထင့်သယ်သော၊ မြီးမွမ်းအပ်သော အယုဂ္ဂိသည်၊ ဟောတိ၊ ဖြစ်၏။ ဥဇုဂတဿ ဥဇုပတယ၊ ဖြောင့်မတ်သော သဘောရှိသော သမ္မာဒိဋ္ဌိဖြင့်၊ ဒိဋ္ဌိဝဋ္ဌေ၊ မြင်အပ်သောကိုးပါးအပြားရှိသော သောကုတ္တရာတရားအပေါင်း၌၊ အဝေစ္စပ္ပသာဒေန၊ မတုန်မထွပ်သော ကြည်ညိုခြင်းနှင့်၊ သမန္နာဂတော၊ ပြည့်စုံသည်ဖြစ်၍၊ ဣသံသဒ္ဓမ္မံ၊ ဤနိဗ္ဗာန်ဟူသော သူတော်ကောင်းထရားသို့၊ အရိယမဂ္ဂေန၊ အရိယာမဂ်ဖြင့်၊ အာဂတော၊ လာ၏။ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏။ (လ) အာဂုဿော၊ ငါ့ရှင်၊ သိယာပန၊ ရှိသည် ဖြစ်ရာပါမည်ထော၊ (ပ) အာဂုဿော၊ ငါ့ရှင်တို့၊ သိယာ၊ ဖြစ်ရာသည်သာလျှင်တည်း၊ အာဂုဿော၊ ငါ့ရှင်တို့၊ ယထောယဒါ၊ အကြင်အခါ၌၊ ခေါ၊ စင်စစ်၊ အရိယသာဝကော၊ အရိယသာဝကသည်၊ ဝိညာဏဉ္စ၊ ဝိညာဉ်ကိုလည်း၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏။ ဝိညာဏသမုဒယဉ္စ၊ ဝိညာဉ်၏အကြောင်း

ကိုလည်း၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏။ ဝိညာဏနိရောဓဉ္စ၊ ဝိညာဉ်
 ၏ချုပ်ရာကိုလည်း၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏။ ဝိညာဏ နိရောဓ
 ဂါမိနိပ္ပဒ္ဓိပဒဉ္စ၊ ဝိညာဉ်၏ ချုပ်ရာနိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော အ
 ကျင့်ကိုလည်း၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏။ အာဂုသော၊ ငါ့ရှင်တို့၊
 ဧတ္တာဝတာပိ၊ ဤမျှအတိုင်းအရှည်ရှိသောအကြောင်းဖြင့်လည်း၊ ခေါ၊ စစ်
 စစ်၊ အရိယသာဝကော၊ အရိယာသာဝကသည်။ သမ္မာဒိဗ္ဗိ၊ တင့်တယ်သော
 မြီးမွှမ်းအပ်သော အယုဂ္ဂါသည်။ ဟောတိ၊ ဖြစ်၏။ ဥဇုဂတဿ ဥဇုဂတာ
 ယ၊ ဖြောင့်မတ်သောသဘောရှိသောသမ္မာဒိဗ္ဗိဖြင့်၊ ဒိဗ္ဗိဓမ္မေ၊ မြင်အပ်သော
 ကိုးပါးအပြားရှိသော ထောကုတ္တရာတရားအပေါင်း၌၊ အဝေဂ္ဂပ္ပယာဒေန၊
 မတုန်မထုပ်သော ကြည်ညိုခြင်းနှင့်၊ သမန္နာဂတော၊ ပြည့်စုံသည်ဖြစ်၍၊
 ဣဝံသဒ္ဓန္တံ၊ ဤနိဗ္ဗာန်ဘူသောသုတော်ကောင်းတရားသို့၊ အရိယမဂ္ဂေန၊ အရိ
 ယာမဂ်ဖြင့်၊ အာဂတော၊ လာ၏။ ဣတိ၊ ဤသို့။ အဝေါစ၊ ပိနိတော်မူ၏။ အာဂ
 သော၊ ငါ့ရှင်၊ ဝိညာဏံ၊ ဝိညာဉ်သည်။ ကတမံ၊ အဘယ်နည်း။ ဝိညာဏသမု
 ဒေယာ၊ ဝိညာဉ်၏အကြောင်းသည်။ ကထမော၊ အဘယ်နည်း။ ဝိညာဏ
 နိရောဓော၊ ဝိညာဉ်၏ချုပ်ရာသည်။ ကထမော၊ အဘယ်နည်း။ ဝိညာဏ
 နိရောဓဂါမိနိပ္ပဒ္ဓိပဒ၊ ဝိညာဉ်၏ချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော
 အကျင့်သည်။ ကထမော၊ အဘယ်နည်း။ ဣတိ၊ ဤသို့။ အဂုစ္ဆ၊ မေးကုန်ပြီ၊
 အာဂုသော၊ ငါ့ရှင်တို့၊ စက္ခုဝိညာဏံ၊ စက္ခု၌ရှိ၍ဖြစ်သော ဝိညာဉ်လည်း
 ကောင်း၊ (ပ)၊ မနောဝိညာဏံ၊ ပဉ္စဝိညာဉ်သည်ကြည်အပ်သောမနသာလျှင်
 ဖြစ်သောတောမူမကဝိညာဉ်လည်းကောင်း၊ ဣတိ၊ ဤသို့၊ ဝိညာဏကာယာ၊
 ဝိညာဉ်အပေါင်းဘို့သည်။ ဣမေဆ၊ ဤခြောက်ပါးတို့လည်း၊ သင်္ခါရသရ
 ဒယာ၊ သင်္ခါရ၏ဖြစ်ခြင်းကြောင့်၊ ဝိညာဏသမုဒယော၊ ဝိညာဉ်၏ဖြစ်ခြင်း
 သည်။ ဟောတိ၊ ဖြစ်၏။ သင်္ခါရနိရောဓာ၊ သင်္ခါရ၏ ချုပ်ခြင်းကြောင့်၊
 ဝိညာဏနိရောဓော၊ ဝိညာဉ်၏ချုပ်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ အရိယော၊
 မြတ်သော၊ အဋ္ဌဂီကော၊ အင်္ဂါရှစ်ပါးရှိသော၊ အယမေမေဂ္ဂေါ၊ ဤမဂ်သည်
 မင်္ဂလျှင်၊ ဝိညာဏနိရောဓ ဂါမိနိပ္ပဒ္ဓိပဒ၊ ဝိညာဉ်၏ချုပ်ရာနိဗ္ဗာန်သို့ရောက်
 ကြောင်းဖြစ်သောအကျင့်မည်၏။ ဣဒံအယံမဂ္ဂေါ၊ ဤမဂ္ဂင်္ဂရှစ်ပါးဟူသည်။
 သေယျသာကထမော၊ အဘယ်နည်း။ သမ္မာဒိဗ္ဗိ၊ သမ္မာဒိဗ္ဗိလည်းကောင်း၊
 (ပ)၊ သမ္မာသမာပိ၊ သမ္မာသမာပိလည်းကောင်း၊ ဣတိအယံ၊ ဤသည်ပင်
 တည်း။ အာဂုသော၊ ငါ့ရှင်တို့၊ ယတောယဒါ၊ အကြင်အခါ၌၊ ခေါ၊ စင်စစ်၊
 အရိယသာဝကော၊ အရိယာသာဝကသည်။ ဝေံ၊ ဤသို့၊ ဝိညာဏံ၊ ဝိညာဉ်ကို

ပဇာနာတိ။ အပြားအားဖြင့်သိ၏။ ဇေံးၤ ဤသို့။ ဝိညာဏ်သရဒယံ။ ဝိညာဉ်၏ အကြောင်းကို။ ပဇာနာတိ။ အပြားအားဖြင့်သိ၏။ ဇေံးၤ ဤသို့။ ဝိညာဏ်နိရောဓံ ဝိညာဉ်၏ချုပ်ရာကို။ ပဇာနာတိ။ အပြားအားဖြင့်သိ၏။ ဇေံးၤ ဤသို့။ ဝိညာဏ် နိရောဓဂါမိနိပ္ပဋိပဓံ။ ဝိညာဉ်၏ချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော အကျင့်ကို။ ပဇာနာတိ။ အပြားအားဖြင့်သိ၏။ သောအရိယသာဝကော။ ထို အရိယသာဝကသည်။ သဗ္ဗသော။ အချင်းခပ်ထိမ်း၊ ရာဂါနူသယံ။ ရာဂါ နူသယံကို။ ပဟာယ။ ပယ်၍။ (ပ)။ အာဝုသော။ ငါ့ရှင်တို့၊ ဧက္ကောတာဝိ။ ဤ မျှအတိုင်းအရှည်ရှိသော အကြောင်းဖြင့်လည်း။ ခေါ်စင်စစ်။ အရိယသာဝ ကော။ အရိယာ သာဝကသည်။ သမ္မာဒိဋ္ဌိ။ တင့်တယ်သော မြီးမွှမ်းအပ် သော အယူရှိသည်။ ဟောတိ။ ဖြစ်၏။ ဥဇုဂတထသဥဇုဂတာယ။ ဖြောင့်မတ် သောသဘောရှိသောသမ္မာဒိဋ္ဌိဖြင့်၊ ဒိဋ္ဌိဓမ္မေ။ မြင်အပ်သောကိုးပါးအပြားရှိ သောသောကုတ္တရာတရားအပေါင်း၌၊ အဝေဓ္စပ္ပသာဒေန။ မတုန်မထွပ်သော ကြည်ညိုခြင်းနှင့်၊ သမန္နာဂတော။ ပြည့်စုံသည်ဖြစ်၍၊ ဣဝံသဒ္ဓမ္မံ။ ဤနိဗ္ဗာန် ဟူသောသူထော်ကောင်းတရားသို့၊ အရိယမဂ္ဂေန။ အရိယာမဂ်ဖြင့်၊ အာဂ တော။ ထာ၏။ ဣတိ။ ဤသို့။ အဂေါစ။ မိန့်တော်မူ၏။ (လ)။ အာဝုသော။ ငါ့ရှင်ထံ ယာပန။ ရှိသည်ဖြစ်ရာပါမည်လော။ (ပ)။ အာဝုသော။ ငါ့ရှင်တို့၊ ထိယာ။ ဖြစ် ရာသည်သာလျှင်တည်း။ အာဝုသော။ ငါ့ရှင်တို့၊ ယတောယဒါ။ အကြင်အခါ ၌၊ ခေါ်စင်စစ်။ အရိယသာဝကော။ အရိယာသာဝကသည်။ သင်္ခါရဗ္ဗေ။ သင်္ခါ ရ်ကိုလည်း။ ပဇာနာတိ။ အပြားအားဖြင့်သိ၏။ သင်္ခါရသရဒယဉ္စ။ သင်္ခါရ၏ အကြောင်းကိုလည်း။ ပဇာနာတိ။ အပြားအားဖြင့်သိ၏။ သင်္ခါရနိရောဓဉ္စ။ သင်္ခါရ၏ချုပ်ရာကိုလည်း။ ပဇာနာတိ။ အပြားအားဖြင့်သိ၏။ သင်္ခါရနိရော ဓဂါမိနိပ္ပဋိပဒဉ္စ။ သင်္ခါရ၏ ချုပ်ရာ နိဗ္ဗာန် သို့ရောက်ကြောင်း ဖြစ်သော အကျင့်ကိုလည်း။ ပဇာနာတိ။ အပြားအားဖြင့်သိ၏။ အာဝုသော။ ငါ့ရှင်တို့၊ ဧက္ကောတာဝိ။ ဤမျှအတိုင်းအရှည်ရှိသောအကြောင်းဖြင့်လည်း။ ခေါ်စင် စစ်။ အရိယသာဝကော။ အရိယာသာဝကသည်။ သမ္မာဒိဋ္ဌိ။ တင့်တယ် သောမြီးမွှမ်းအပ်သော အယူရှိသည်။ ဟောတိ။ ဖြစ်၏။ ဥဇုဂတထသဥဇု ဂတာယ။ ဖြောင့်မတ်သော သဘောရှိသော သမ္မာဒိဋ္ဌိဖြင့်၊ ဒိဋ္ဌိဓမ္မေ။ မြင် အပ်သောကိုးပါးအပြားရှိသော သောကုတ္တရာတရားအပေါင်း၌၊ အဝေဓ္စပ္ပ သာဒေန။ မတုန်မထွပ်သော ကြည်ညိုခြင်းနှင့်၊ သမန္နာ ဂတော။ ပြည့်စုံ သည်ဖြစ်၍၊ ဣဝံသဒ္ဓမ္မံ။ ဤနိဗ္ဗာန်ဟူသော သူထော်ကောင်း တရားသို့၊ အရိယမဂ္ဂေန။ အရိယာမဂ်ဖြင့်၊ အာဂတော။ ထာ၏။ ဣတိ။ ဤသို့။ အဂေါစ။

မိန့်တော်မူ၏။ အာဝဿော၊ ငါ့ရှင်၊ သင်္ခါရာ၊ သင်္ခါရတို့သည်။ ကာထမေပန၊ အဘယ်သည်တို့နည်း။ သင်္ခါရသရဒယော၊ သင်္ခါရတို့၏အကြောင်းသည်။ ကာထမော၊ အဘယ်နည်း။ သင်္ခါရနိရောဓော၊ သင်္ခါရတို့၏ချုပ်ရာသည်။ ကာထမော၊ အဘယ်နည်း။ သင်္ခါရနိရောဓဂါမိနိပ္ပဋိပဒါ၊ သင်္ခါရတို့၏ချုပ်ရာနိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော အကျင့်သည်။ ကာထမော၊ အဘယ်နည်း။ ဣတိ၊ ဤသို့။ အပုစ္ဆ၊ မေးကုန်ပြီ။ အာဝဿော၊ ငါ့ရှင်တို့။ ကာယသင်္ခါရော၊ ကာယသင်္ခါရလည်းကောင်း။ ဝစီသင်္ခါရော၊ ဝစီသင်္ခါရလည်းကောင်း။ ဝိတ္တသင်္ခါရော၊ ဝိတ္တသင်္ခါရလည်းကောင်း။ ဣတိ၊ ဤသို့။ သင်္ခါရာ၊ သင်္ခါရတို့သည်။ ဣမေတယော၊ ဤသုံးပါးတို့တည်း။ အဝိဇ္ဇာသရဒယော၊ အဝိဇ္ဇာ၏ဖြစ်ခြင်းကြောင့်။ သင်္ခါရသရဒယော၊ သင်္ခါရတို့၏ဖြစ်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ အဝိဇ္ဇာနိရောဓာ၊ အဝိဇ္ဇာ၏ချုပ်ခြင်းကြောင့်။ သင်္ခါရနိရောဓော၊ သင်္ခါရတို့၏ချုပ်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ အရိယော၊ မြတ်သော။ အဇ္ဇဝိကော၊ အင်္ဂါရှစ်ပါးရှိသော။ အယမေဝမဂ္ဂေါ၊ ဤမဂ်သည်ပင်လျှင်။ သင်္ခါရနိရောဓဂါမိနိပ္ပဋိပဒါ၊ သင်္ခါရ၏ချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော အကျင့်မည်၏။ ဣဒံအယံမဂ္ဂေါ၊ ဤမဂ္ဂင်ရှစ်ပါးဟူသည်။ သေယျထာကာထမော၊ အဘယ်နည်း။ သမ္မာဒိဗ္ဗိ၊ သမ္မာဒိဗ္ဗိလည်းကောင်း။ (ပ)၊ သမ္မာသမာဓိ၊ သမ္မာသမာဓိလည်းကောင်း။ ဣတိအယံ၊ ဤသည်ပင်တည်း။ အာဝဿော၊ ငါ့ရှင်တို့။ ယထောယဒါ၊ အကြင်အခါ၌။ ခေါ၊ စင်စစ်။ အရိယသာဝကော၊ အရိယာသာဝကသည်။ ဧဝံ၊ ဤသို့။ သင်္ခါရံ၊ သင်္ခါရကို။ ပဇာနာတိ၊ အပြားအားဖြင့်ထိ၏။ ဧဝံ၊ ဤသို့။ သင်္ခါရသရဒယံ၊ သင်္ခါရ၏အကြောင်းကို။ ပဇာနာတိ၊ အပြားအားဖြင့်ထိ၏။ ဧဝံ၊ ဤသို့။ သင်္ခါရနိရောဓံ၊ သင်္ခါရ၏ချုပ်ရာကို။ ပဇာနာတိ၊ အပြားအားဖြင့်ထိ၏။ ဧဝံ၊ ဤသို့။ သင်္ခါရနိရောဓဂါမိနိပ္ပဋိပဒံ၊ သင်္ခါရ၏ချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော အကျင့်ကို။ ပဇာနာတိ၊ အပြားအားဖြင့်ထိ၏။ သောအရိယသာဝကော၊ ထိုအရိယာသာဝကသည်။ သမ္ဘုဿော၊ အရင်းခပ်ထိမ်းရာဂါနုသယံ၊ ရာဂါနုသယကို။ ပဟာယ၊ ပယ်၍။ ပဋိစာနုသယံ၊ ပဋိစာနုသယကို။ ပဋိဝိနောဒေတွာ၊ ပျော်၍။ အထွိတိ၊ အထွိဟူ၍။ ဒိဗ္ဗိမာနာနုသယံ၊ ဒိဗ္ဗိနှင့်အထားတူသောမာနာနုသယကို။ သမုဟာနိတွာ၊ အကြွင်းမဲ့နှုတ်၍။ အဝိဇ္ဇံ၊ အဝိဇ္ဇာကို။ ပဟာယ၊ ပယ်၍။ ဝိဇ္ဇံ၊ ဝိဇ္ဇာကို။ ဥပ္ပါဒေတွာ၊ ဖြစ်စေ၍။ ဒိဋ္ဌေဝဓမ္မေ၊ မျက်မှောက်သောကိုယ်၏ အဖြစ်၌သာလျှင်။ ဒုက္ခဿ၊ ဆင်းရဲ၏။ အန္တကရော၊ အဆုံးကိုပြုတတ်သည်။ ဟောတိ၊ ဖြစ်၏။ အာဝဿော၊ ငါ့ရှင်တို့။ ဧတ္တာဝထာဝိ၊ ဤမျှအတိုင်းအရှည်ရှိသောအကြောင်း

ဖြင့်ထည်း။ ခေါ။ စင်စစ်။ အရိယသာဝကော။ အရိယာသာဝကသည်။ သမ္မာဒိဋ္ဌိ။ တင့်ထယ်သောဦးမှမ်းအပ်သောအယူရှိသည်။ ဟောတိ။ ဖြစ်၏။ ဥဇဂတဿဥဇဂတဿ။ မြောင့်မတ်သောသဘောရှိသောသမ္မာဒိဋ္ဌိဖြင့်။ ဒိဋ္ဌိဓမ္မေ။ မြင်အပ်သောကိုးပါးအပြားရှိသောထောကုတ္တရာတရားအပေါင်း၌။ အဝေဂ္ဂပ္ပဿဒေန။ မတုန်မတွံ့သောကြည်ညိုခြင်းနှင့်။ သမန္နာဂတော။ ပြည့်စုံသည်ဖြစ်၍။ ဣဝံသဒ္ဓမ္မံ။ ဤနိဗ္ဗာန်ဟူသောသူတော်ကောင်းတရားသို့။ အရိယမဂ္ဂေန။ အရိယာမဂ်ဖြင့်။ အာဂတော။ လာ၏။ ဣတိ။ ဤသို့။ အဂေါစ။ မိန့်ထော်မူ၏။ အာဝဇ္ဇာ။ ငါ့ရှင်။ သိယာပန။ ရှိသည်ဖြစ်ရာပါမည်လော။ (ပ)။ အာဝဇ္ဇာ။ ငါ့ရှင်တို့။ သိယာ။ ဖြစ်ရာသည်သာလျှင်ထည်း။ အာဝဇ္ဇာ။ ငါ့ရှင်တို့။ ယထောယဒါ။ အကြင်အခါ၌။ ခေါ။ စင်စစ်။ အရိယသာဝကော။ အရိယာသာဝကသည်။ အဝိဇ္ဇာ။ အဝိဇ္ဇာကိုလည်း။ ပဇာနာတိ။ အပြားအားဖြင့်သိ၏။ အဝိဇ္ဇာသရဒယာ။ အဝိဇ္ဇာ၏အကြောင်းကိုလည်း။ ပဇာနာတိ။ အပြားအားဖြင့်သိ၏။ အဝိဇ္ဇာနိရောဓော။ အဝိဇ္ဇာ၏ချုပ်ရာကိုလည်း။ ပဇာနာတိ။ အပြားအားဖြင့်သိ၏။ အဝိဇ္ဇာနိရောဓဂေါမိနိပ္ပဒိပဒဉ္စ။ အဝိဇ္ဇာ၏ချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သောအကျင့်ကိုလည်း။ ပဇာနာတိ။ အပြားအားဖြင့်သိ၏။ အာဝဇ္ဇာ။ ငါ့ရှင်တို့။ ဣတ္ထာဝတာဝိ။ ဤမျှအတိုင်းအရှည်ရှိသောအကြောင်းဖြင့်လည်း။ ခေါ။ စင်စစ်။ အရိယသာဝကော။ အရိယာသာဝကသည်။ သမ္မာဒိဋ္ဌိ။ တင့်ထယ်သောဦးမှမ်းအပ်သောအယူရှိသည်။ ဟောတိ။ ဖြစ်၏။ ဥဇဂတဿဥဇဂတဿ။ မြောင့်မတ်သောသဘောရှိသောသမ္မာဒိဋ္ဌိဖြင့်။ ဒိဋ္ဌိဓမ္မေ။ မြင်အပ်သောကိုးပါးအပြားရှိသောထောကုတ္တရာတရားအပေါင်း၌။ အဝေဂ္ဂပ္ပဿဒေန။ မတုန်မတွံ့သောကြည်ညိုခြင်းနှင့်။ သမန္နာဂတော။ ပြည့်စုံသည်ဖြစ်၍။ ဣဝံသဒ္ဓမ္မံ။ ဤနိဗ္ဗာန်ဟူသောသူတော်ကောင်းတရားသို့။ အရိယမဂ္ဂေန။ အရိယာမဂ်ဖြင့်။ အာဂတော။ လာ၏။ ဣတိ။ ဤသို့။ အဂေါစ။ မိန့်ထော်မူ၏။ အာဝဇ္ဇာ။ ငါ့ရှင်။ အဝိဇ္ဇာ။ အဝိဇ္ဇာသည်။ ကတမာပန။ အဘယ်နည်း။ အဝိဇ္ဇာသရဒယော။ အဝိဇ္ဇာ၏အကြောင်းသည်။ ကတမော။ အဘယ်နည်း။ အဝိဇ္ဇာနိရောဓော။ အဝိဇ္ဇာ၏ချုပ်ရာသည်။ ကတမော။ အဘယ်နည်း။ အဝိဇ္ဇာနိရောဓဂေါမိနိပ္ပဒိပဒါ။ အဝိဇ္ဇာ၏ချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သောအကျင့်သည်။ ကတမာ။ အဘယ်နည်း။ ဣတိ။ ဤသို့။ အပုစ္ဆံ။ မေးကုန်ပြီ။ ဒုက္ခေ။ ဒုက္ခသစ္စာ၌။ အညာတံ။ မသိခြင်းသည်လည်းကောင်း။ ဒုက္ခသရဒယေ။ ဒုက္ခ၏အကြောင်းဖြစ်သော သရဒယသစ္စာ၌။ အညာတံ။ မသိခြင်းသည်လည်းကောင်း။ ဒုက္ခနိရောဓေ။ ဒုက္ခ၏ချုပ်

ရာဖြစ်သောနိရောဓသက္ခန္ဓာ၊ အညာတံ၊ မထိခြင်းသည်လည်းကောင်း၊ နုက္ခ
 နိရောဓဂါမိနိပ္ပဒိပဒါယ၊ နုက္ခဏီ ချုပ်ရာနိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်
 ဖြစ်သောမဂ္ဂသက္ခန္ဓာ၊ အညာတံ၊ မထိခြင်းသည်လည်းကောင်း၊ ဟောတိ၊
 ဖြစ်၏။ အာဂုဿော၊ ငါ့ရှင်တို့၊ အယံ၊ ဤတရားကို၊ အဝိဇ္ဇာ၊ အဝိဇ္ဇာဟု၍၊ ဝုစ္စတိ
 ဆိုအပ်၏။ အာသဝာသရဒယော၊ အာသဝဏီဖြစ်ခြင်းကြောင့်၊ အဝိဇ္ဇာသရ
 ဒယော၊ အဝိဇ္ဇာ၏ဖြစ်ခြင်းသည်၊ ဟောတိ၊ ဖြစ်၏။ အာသဝနိရောဓော၊ အာသ
 ဝဏီချုပ်ခြင်းကြောင့်၊ အဝိဇ္ဇာနိရောဓော၊ အဝိဇ္ဇာ၏ချုပ်ခြင်းသည်၊ ဟော
 တိ၊ ဖြစ်၏။ အာသဝနိရောဓော၊ အာသဝဏီချုပ်ခြင်းကြောင့်၊ အဝိဇ္ဇာနိရော
 ဓော၊ အဝိဇ္ဇာ၏ချုပ်ခြင်းသည်၊ ဟောတိ၊ ဖြစ်၏။ အရိယော၊ မြတ်သော၊
 အဋ္ဌတိကော၊ အင်္ဂါရှစ်ပါးရှိသော၊ အယမေဝမဂ္ဂေါ၊ ဤမဂ်သည်ပင်လျှင်၊
 အဝိဇ္ဇာနိရောဓဂါမိနိပ္ပဒိပဒါယ၊ အဝိဇ္ဇာ၏ချုပ်ရာနိဗ္ဗာန်သို့ ရောက်ကြောင်း
 ဖြစ်သောအကျင့်မည်၏။ ဣဒံအယံမဂ္ဂေါ၊ ဤမဂ္ဂင်ရှစ်ပါးဟူသည်၊ သေယျ
 ထာကကမော၊ အဘယ်နည်း၊ သမ္မာဒိဋ္ဌိ၊ သမ္မာဒိဋ္ဌိလည်းကောင်း၊ (ပ)၊ သမ္မာ
 သမာဓိ၊ သမ္မာသမာဓိလည်းကောင်း၊ ဣတိအယံ၊ ဤသည်ပင်တည်း၊ အာဂု
 သော၊ ငါ့ရှင်တို့၊ ယထောယဒါ၊ အကြင်အခါ၌၊ ခေါ၊ စင်စစ်၊ အရိယသာဝ
 ကော၊ အရိယာသာဝကသည်၊ ဧဝံ၊ ဤသို့၊ အဝိဇ္ဇံ၊ အဝိဇ္ဇာကို၊ ပဇာနာတိ၊
 အပြားအားဖြင့်ထိ၏။ ဧဝံ၊ ဤသို့၊ အဝိဇ္ဇာသရဒယံ၊ အဝိဇ္ဇာ၏အကြောင်းကို၊
 ပဇာနာတိ၊ အပြားအားဖြင့်ထိ၏။ ဧဝံ၊ ဤသို့၊ အဝိဇ္ဇာနိရောဓံ၊ အဝိဇ္ဇာ၏ချုပ်
 ရာကို၊ ပဇာနာတိ၊ အပြားအားဖြင့်ထိ၏။ ဧဝံ၊ ဤသို့၊ အဝိဇ္ဇာနိရောဓဂါမိနိပ္ပဒိပဒံ
 အဝိဇ္ဇာ၏ချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သောအကျင့်ကို၊ ပဇာနာတိ၊
 အပြားအားဖြင့်ထိ၏။ သော၊ အရိယသာဝကော၊ ထိုအရိယာသာဝကသည်၊
 သဗ္ဗသော၊ အချင်းခပ်ထိမ်း၊ ရာဂါနူသယံ၊ ရာဂါနူသယံကို၊ ပဟာယ၊ ပယ်
 ၍၊ ပဒိုဏာနူသယံ၊ ပဒိုဏာနူသယံကို၊ ပဒိုဝိနောဒေတွာ၊ ဖျောက်၍၊ အထို့တိ၊
 အထို့ဟု၍၊ ဒိဋ္ဌိမာနာနူသယံ၊ ဒိဋ္ဌိနှင့်အထားတူသောမာနာနူသယံကို၊ သမူဟ
 နိတွာ၊ အကြွင်းမဲ့နှုတ်၍၊ အဝိဇ္ဇံ၊ အဝိဇ္ဇာကို၊ ပဟာယ၊ ပယ်၍၊ ဝိဇ္ဇံ၊ ဝိဇ္ဇာကို၊
 ဥပ္ပါဒေတွာ၊ ဖြစ်စေ၍၊ ဒိဋ္ဌေဝဓမ္မေ၊ မျက်မှောက်သောကိုယ်၏ အဖြစ်၌သာ
 လျှင်၊ နုက္ခဿ၊ ဆင်းရဲ၏၊ အန္တကဏှော၊ အဆုံးကိုပြုတတ်သည်၊ ဟောတိ၊
 ဖြစ်၏။ အာဂုဿော၊ ငါ့ရှင်တို့၊ ဧတ္တာဝတာဝိ၊ ဤမျှအတိုင်းအရှည်ရှိသောအ
 ကြောင်းဖြင့်လည်း၊ ခေါ၊ စင်စစ်၊ အရိယသာဝကော၊ အရိယာသာဝက
 သည်၊ သမ္မာဒိဋ္ဌိ၊ ကင့်ကယ်သောမြီးမွမ်းအပ်သောအယူရှိသည်၊ ဟောတိ၊
 ဖြစ်၏။ ဥဇုဂထသဥဇုဂထာယ၊ ဖြောင့်မတ်သော သဘောရှိသောသမ္မာဒိဋ္ဌိ

ဖြင့်၊ ဒိဋ္ဌိဓမ္မေ၊ မြင်အပ်သော ကိုးပါးအပြားရှိသော ထောကုတ္တရာတရားအပေါင်း၌၊ အဝေပွဋ္ဌသာဓဇန၊ မတုန်မထွပ်သော ကြည်ညိုခြင်းနှင့်၊ သမန္နာဂတော၊ ပြည့်စုံသည်ဖြစ်၍၊ ဣဝံသဒ္ဓမ္မံ၊ ဤနိဗ္ဗာန်ဟူသော သူတော်ကောင်းတရားသို့၊ အရိယမဂ္ဂေန၊ အရိယာမဂ်ဖြင့်၊ အာဂတော၊ ထာဇီ၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏၊ အာဝုဋ္ဌော၊ ငါ့ရှင်၊ သာဓု၊ ကောင်းပြီ၊ ဣတိ၊ ခေါ၊ ဤသို့လျှင်၊ တေဘိက္ခူ၊ ထိုရဟန်းတို့သည်၊ အာယသ္မုတောသာရိပုတ္တဿ၊ အရှင်သာရိပုတ္တရာ၏၊ ဘာသိတံ၊ ဟောတော်မူအပ်သောတရားကို၊ အဘိနန္ဒိတွာ၊ အလွန်နှစ်သက်ကုန်၍၊ အနုမောဒိတွာ၊ ဝမ်းမြောက်ကုန်၍၊ အာယသ္မန္တံသာရိပုတ္တံ၊ အရှင်သာရိပုတ္တရာကို၊ ဥတ္တရိ၊ လွန်စွာ၊ ပဉ္စံ၊ ပြဿနာကို၊ အပုစ္ဆု၊ မေးကုန်ပြီ၊ ကိံ အပုစ္ဆု၊ အဘယ်သို့မေးကုန်သနည်း၊ အာဝုဋ္ဌော၊ ငါ့ရှင်၊ ယထာယေနပရိယာယေန၊ အကြင်သို့သော အကြောင်းဖြင့်၊ အရိယသာဝကော၊ အရိယာသာဝကသည်၊ သမ္မာဒိဋ္ဌိ၊ တင့်တယ်သော မြီးပွမ်းအပ်သော အယူရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ဥဇုဂတာဿဥဇုဂတာယ၊ ပြောင့်မတ်သော သဘောရှိသော သမ္မာဒိဋ္ဌိ၊ ဒိဋ္ဌိဓမ္မေ၊ မြင်အပ်သော ကိုးပါးအပြားရှိသော ထောကုတ္တရာတရားအပေါင်း၌၊ အဝေပွဋ္ဌသာဓဇန၊ မတုန်မထွပ်သော ကြည်ညိုခြင်းနှင့်၊ သမန္နာဂတော၊ ပြည့်စုံသည်ဖြစ်၍၊ ဣဝံသဒ္ဓမ္မံ၊ ဤနိဗ္ဗာန်ဟူသော သူတော်ကောင်းတရားသို့၊ အရိယမဂ္ဂေန၊ အရိယာမဂ်ဖြင့်၊ အာဂတော၊ ထာဇီ၊ အညောတိ၊ ငါ့ရှင်မေး၍ ငါ့ရှင်ဖြေပြီးသည်မှ ထပါးလည်းဖြစ်သော၊ သောပရိယာယော၊ ထိုသို့သော အကြောင်းသည်၊ သိယာပန၊ ရှိသည်ဖြစ်ရာပါမည်လော၊ ဣတိ၊ ဤသို့၊ အပုစ္ဆု၊ မေးကုန်ပြီ၊ အာဝုဋ္ဌော၊ ငါ့ရှင်တို့၊ သိယာ၊ ဖြစ်ရာသည်သာလျှင်တည်း၊ အာဝုဋ္ဌော၊ ငါ့ရှင်တို့၊ ယထောယဒါ၊ အကြင်အခါ၌၊ ခေါ၊ စင်စစ်၊ အရိယသာဝကော၊ အရိယာသာဝကသည်၊ အာသဝဉ္စ၊ အာသဝကိုလည်း၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ အာသဝသရဒယဉ္စ၊ အာသဝ၏ အကြောင်းကိုလည်း၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ အာသဝနိရောဓဉ္စ၊ အာသဝ၏ချုပ်ရာကိုလည်း၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ အာသဝနိရောဓဂံ၊ မိန့်ပြန်ပဒဉ္စ၊ အာသဝ၏ ချုပ်ရာနိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော အကျင့်ကိုလည်း၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ အာဝုဋ္ဌော၊ ငါ့ရှင်တို့၊ ဧတ္တာဝထာတိ၊ ဤမျှအတိုင်းအရှည်ရှိသော အကြောင်းဖြင့်လည်း၊ ခေါ၊ စင်စစ်၊ အရိယသာဝကော၊ အရိယာသာဝကသည်၊ သမ္မာဒိဋ္ဌိ၊ တင့်တယ်သော မြီးပွမ်းအပ်သော အယူရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ဥဇုဂတာဿဥဇုဂတာယ၊ ပြောင့်မတ်သော သဘောရှိသော သမ္မာဒိဋ္ဌိဖြင့်၊ ဒိဋ္ဌိဓမ္မေ၊ မြင်

အပ်သောကိုးပါးအပြားရှိသောလောကုတ္တရာတရားအပေါင်း၌၊ အဝေဠုပွ
 သာဓေးန၊ မတုန်မထွပ်သော ကြည်ညိုခြင်းနှင့်၊ သမန္တာဂတော၊ ပြည့်စုံသည်
 ဖြစ်၍၊ ဣနိဗ္ဗာန်ဟူသော သူ့ထော်ကောင်း ထရားသို့၊ အာရိယ
 မဂ္ဂေန၊ အာရိယာမဂ်ဖြင့်၊ အာဂတော၊ လာ၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်
 မူ၏၊ အာဂသော၊ ငါ့ရှင်၊ အာသဝေါ၊ အာသဝသည်၊ ကတမောပန၊ အဘယ်
 နည်း၊ အာသဝသရဒယော၊ အာသဝ၏အကြောင်းသည်၊ ကတမော၊ အဘယ်
 နည်း၊ အာသဝနိရောဓော၊ အာသဝ၏ချုပ်ရာသည်၊ ကတမော၊ အဘယ်
 နည်း၊ အာသဝနိရောဓဂါမိနိပ္ပုပ္ဖိပဒါ၊ အာသဝ၏ချုပ်ရာ နိဗ္ဗာန်သို့ရောက်
 ကြောင်းဖြစ်သော အကျင့်သည်၊ ကတမော၊ အဘယ်နည်း၊ ဣတိ၊ ဤသို့၊
 အဂ္ဂုတ္တံ၊ မေးကုန်ပြီ၊ အာဂသော၊ ငါ့ရှင်တို့၊ ကာမံသဝေါ၊ ကာမာသဝလည်း
 ကောင်း၊ ဘဝါသဝေါ၊ ဘဝါသဝလည်းကောင်း၊ အဝိဇ္ဇာသဝေါ၊ အဝိဇ္ဇာ
 သဝလည်းကောင်း၊ ဣတိ၊ ဤသို့၊ အာသဝါ၊ အာသဝတို့သည်၊ ဣမေတယော၊
 ဤသုံးပါးတို့သည်၊ အဝိဇ္ဇာသရဒယော၊ အဝိဇ္ဇာ၏ဖြစ်ခြင်းကြောင့်၊ အာသဝ
 သရဒယော၊ အာသဝ၏ဖြစ်ခြင်းသည်၊ ဟောတိ၊ ဖြစ်၏၊ အဝိဇ္ဇာနိရောဓာ၊
 အဝိဇ္ဇာ၏ချုပ်ခြင်းကြောင့်၊ အာသဝနိရောဓော၊ အာသဝ၏ချုပ်ခြင်းသည်၊
 ဟောတိ၊ ဖြစ်၏၊ အရိယော၊ မြတ်သော၊ အဋ္ဌင်္ဂိကော၊ အင်္ဂါရှစ်ပါးရှိသော၊
 အဟမေဝမဂ္ဂေါ၊ ဤမဂ်သည် ပင်လျှင်၊ အာသဝနိရောဓ ဂါမိနိပ္ပုပ္ဖိပဒါ၊
 အာသဝ၏ချုပ်ရာနိဗ္ဗာန်သို့ ရောက်ကြောင်း ဖြစ်သော အကျင့်မည်၏၊ ဣဒံ
 အယံမဂ္ဂေါ၊ ဤမဂ္ဂင်္ဂါရှစ်ပါးဟူသည်၊ သေယျထာကတမော၊ အဘယ်နည်း၊
 သမ္မာဒိဋ္ဌိ၊ သမ္မာဒိဋ္ဌိ ကည်းကောင်း၊ (ပ)။ သမ္မာသမာဓိ၊ သမ္မာသမာဓိလည်း
 ကောင်း၊ ဣတိအယံ၊ ဤသည်မင်တည်း၊ အာဂသော၊ ငါ့ရှင်တို့၊ ယထောယ
 ဒါ၊ အကြင်အာရိယာ၊ စင်စစ်၊ အာရိယသာဝကော၊ အာရိယာသာဝကသည်၊
 ဧဝံ၊ ဤသို့၊ အာသဝံ၊ အာသဝကို၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ ဧဝံ၊ ဤသို့၊
 အာသဝသရဒယံ၊ အာသဝ၏အကြောင်းကို၊ ပဇာနာတိ၊ အပြားအားဖြင့်သိ
 ၏၊ ဧဝံ၊ ဤသို့၊ အာသဝနိရောဓံ၊ အာသဝ၏ချုပ်ရာကို၊ ပဇာနာတိ၊ အပြား
 အားဖြင့်သိ၏၊ ဧဝံ၊ ဤသို့၊ အာသဝနိရောဓဂါမိနိပ္ပုပ္ဖိပဒါ၊ အာသဝ၏ချုပ်ရာ
 နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော အကျင့်ကို၊ ပဇာနာတိ၊ အပြားအားဖြင့်
 သိ၏၊ သောအရိယ သာဝကော၊ ထိုအရိယာသာဝကသည်၊ သဗ္ဗသော၊
 အချင်းခပ်သိမ်း၊ ရာဂါနူသယံ၊ ရာဂါနူသယကို၊ ပဟာယံ၊ ပယ်၍၊ ပဋိစာ
 နူသယံ၊ ပဋိစာနူသယကို၊ ပဋိဝိနောဒေတ္တာ၊ ပျောက်၍၊ အတ္ထိတိ၊ အတ္ထိဟူ၍၊
 ဒိဋ္ဌိမာနာ၊ နူသယံ၊ ဒိဋ္ဌိနှင့်အလားတူသော မာနာနူသယကို၊ သမူဟာနိတ္တာ၊

သမ္မာဒိဋ္ဌိသုတ်။

အကြွင်းမဲ့တတ်၍၊ အဝိဇ္ဇာ၊ အဝိဇ္ဇာကို၊ ပဟာယ၊ ပယ်၍၊ ဝိဇ္ဇာ၊ ဝိဇ္ဇာကို၊ ဥပ္ပါ
 ဒေတွာ၊ ဖြစ်စေ၍၊ ဒိဋ္ဌေဝဓမ္မေ၊ မျက်မှောက်သောကိုယ်၏အဖြစ်၌ သာထျှင်၊
 ဒုက္ခသု၊ ဆင်းရဲ၏၊ အန္တကရော၊ အဆုံးကိုပြုတတ်သည်၊ ဟောတိ၊ ဖြစ်၏၊
 အာဝုသော၊ ငါ့ရှင်တို့၊ ဣောဝတာပိ၊ ဤမျှအတိုင်းအရှည်ရှိသော အကြောင်း
 ဖြင့်လည်း၊ ခေါ၊ စင်စစ်၊ အရိယသာဝကော၊ အရိယာသာဝကသည်၊ သမ္မာ
 ဒိဋ္ဌိ၊ တင့်တယ်သော မြီးမွှမ်းအပ်သော အယူရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ဥဇု
 ဂတသာဥဇုဂတယ၊ ဖြောင့်မတ်သော သဘောရှိသော သမ္မာဒိဋ္ဌိဖြင့်၊ ဒိဋ္ဌိ
 ဓမ္မေ၊ မြင်အပ်သော ကိုးပါးအပြားရှိသော ထောကုတ္တရာတရားအပေါင်း၌၊
 အဝေဂ္ဂပ္ပသာဒေန၊ မတုန်မထွပ်သော ကြည်ညိုခြင်းနှင့်၊ သမန္နာဂတော၊ ပြည့်
 စုံသည်ဖြစ်၍၊ ဣမံ သဒ္ဓမ္မံ၊ ဤနိဗ္ဗာန်ဟူသော သူတော်ကောင်းတရားသို့၊ အရိ
 ယမဂ္ဂေန၊ အရိယာမဂ်ဖြင့်၊ အာဂတော၊ ထာ၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်
 ထော်မူ၏၊ ဣဒံ ဝစနံ၊ ဤစကားကို၊ အာယသ္မာသာရိပုတ္တော၊ အရှင်သာရိ
 ပုတ္တရာသည်၊ အဝေါစ၊ မိန့်ထော်မူ၏၊ တေဘိက္ခု၊ ထိုရဟန်းတို့သည်၊ အာ
 ယသ္မထောသာရိပုတ္တဿ၊ အရှင်သာရိပုတ္တရာ၏၊ ဘာသိတံ၊ ဟောတော်
 မူအပ်သော တရားထော်ကို၊ အတ္တမနာ၊ ဝမ်းမြောက် ကုန်သည် ဖြစ်၍၊
 အဘိနန္ဒု၊ နှစ်သက်ကုန်၏၊ ဣတိ၊ ဤသို့၊ သုတံ၊ ကြွားအပ်ပါ၏၊
 နဝမ်၊ ကိုးခုမြောက်သော၊ သမ္မာဒိဋ္ဌိသုတ္တံ၊ သမ္မာဒိဋ္ဌိသုတ်သည်၊ နိဋ္ဌိ
 တံ၊ ပြီးခြင်းသို့ရောက်ပြီ။

၂၀၉ - သတိပဋ္ဌာနသုတ်။

ဘာန္တေ၊ အရှင်ဘုရားကဿပ၊ ဣဒံ သုတ္တံ၊ ဤမဟာသတိပဋ္ဌာနသုတ်ကို၊ မေ
 မယာ၊ အရှင်အာနန္ဒာသည်၊ ဘဂဝတော၊ မြတ်စွာဘုရား၏၊ သဗ္ဗုခါ၊ မျက်
 မှောက်ထော်မှ၊ ဝေ၊ ဤသို့၊ သုတံ၊ ကြွားအပ်ပါ၏၊ ကိံ သုတံ၊ အဘယ်သို့ကြွား
 အပ်ပါသနည်း၊ ဧကံ၊ တပါးသော၊ သမယံ၊ အခါ၌၊ တဂဝါ၊ မြတ်စွာဘုရားသည်
 ကံဂူသု၊ ကုရုတိုင်းတို့၌၊ ကမ္မာသဓမ္မံ၊ သီလကြွားကုန်သောသူတို့၏ နေ
 ရာဖြစ်သောကြောင့်၊ ကမ္မာသဓမ္မအမည်ရှိသော၊ ကုရုနံ၊ ကုရုတိုင်းတို့၏၊ နိဗ္ဗ
 မော၊ နိဂုံးသည်၊ အတ္ထိ၊ ရှိ၏၊ တတ္ထိ၊ ထိုနိဂုံး၌၊ ဝိ၊ ဝါ၊ နေတော်မူ၏၊ တတြ၊
 ထိုသို့နေထော်မူသောအခါ၌၊ ခေါ၊ စင်စစ်၊ ဘဂဝါ၊ မြတ်စွာ ဘုရားသည်၊
 ဘိက္ခု၊ ရဟန်းတို့ကို၊ ဘိက္ခုဝေါတိ၊ ရဟန်းတို့ဟူ၍၊ အာမဇ္ဇေ၊ ခေါ်တော်
 မူ၏၊ တေ၊ အရှင်ဘုရားအား၊ ဘဒ္ဒံ၊ ကောင်းခြင်းသည်၊ ဟောတု၊ ဖြစ်စေ

သတည်း။ ဣတိ၊ ဤသို့။ ဖောဘိက္ခူ။ ထိုရဟန်း တို့သည်။ ဘဂဝတော။
 မြတ်စွာဘုရားအား။ ပစ္စယောသယံ၊ ဝန်ခံကုန်၏။ ဘဂဝါ၊ မြတ်စွာဘုရားသည်။
 ဇေတဝစနံ၊ ဤစကားကို။ အူပေါစ၊ မိန့်တော်မူ၏။ ကိံအဂေါစ၊ အဘယ်သို့
 မိန့်တော်မူသနည်း။ ဘိက္ခဝေ၊ ရဟန်းတို့။ ဧကောယနေော၊ ထကြောင်းတည်း
 သံဖြစ်သော။ အယံမဂ္ဂေါ၊ ဤသံတိပဋ္ဌာန် ဟူသောခရီးသည်။ သတ္တဝနံ၊
 သတ္တဝါတို့၏။ ဝိသုဒ္ဓိယာ၊ ကိလေသာတည်း ဟူသော အညစ်အကြေးမှ
 စင်ကြယ်ခြင်းငှါ လည်းကောင်း၊ သောကပရိဒေဝါနံ၊ စိုးရိမ်ခြင်းငိုကြွေး
 ခြင်းတို့ကို၊ သမတိက္ကမာယ၊ လွန်ခြင်းငှါလည်းကောင်း၊ ဒုက္ခဒေါမနဿာ
 နံ၊ ဆင်းရဲခြင်း နှလုံးမသာယာခြင်းတို့၏။ အတ္တင်္ဂမာယ၊ ချုပ်ခြင်းငှါလည်း
 ကောင်း၊ ဥာယဿ၊ အရိယမဂ်ကို၊ အဓိဂမာယ၊ ချုပ်ခြင်းငှါလည်းကောင်း၊
 နိဗ္ဗာနဿ၊ နိဗ္ဗာန်ကို၊ သန္တိကိရိယာယ၊ မျက်မှောက်ပြုခြင်း ငှါလည်း
 ကောင်း၊ ဝံဝတ္တတိ၊ ဖြစ်၏။ စက္ကာရော၊ လေးပါးကုန်သော၊ ယဒိဒယေဣမေ
 သတိပဋ္ဌာနာ၊ အကြင်သတိပဋ္ဌာန်တို့သည်။ သန္တိ၊ ရှိကုန်၏။ ဣမေ၊ ဤသတိ
 ပဋ္ဌာန်ထရား လေးပါးတို့သည်။ ဧကောယနေော၊ ထကြောင်းတည်း သာဖြစ်
 သော။ မဂ္ဂေါ၊ ခရီးတည်း။ ဧထေစက္ကာရောသတိပဋ္ဌာနာ၊ ထိုလေးပါးသော
 သတိပဋ္ဌာန်တို့သည်။ ကတမေ၊ အဘယ်သည်တို့နည်း။ ဘိက္ခဝေ၊ ရဟန်းတို့
 ဣမေ၊ ဤဘုရားသာသနာလေဘိက္ခု၊ ဘိက္ခု။ ရဟန်းသည်။ အာတာပိ၊ ကိလေ
 သာကိုပူပန်စေထုတ်သောလုံ့လ ရှိသည်ဖြစ်၍။ သမ္ပဇာနေော၊ ပညာအဆင်
 အခြင်နှင့်ပြည့်စုံသည်ဖြစ်၍။ သတိမာ၊ သတိနှင့် ပြည့်စုံသည်ဖြစ်၍။ ယော
 ကေ၊ ဥပါဒါနာက္ခန္ဓာ ဟူသောလောက၌။ အဘိဇ္ဈာဒေါမနဿံ၊ အလိုကြီး
 ခြင်းနှလုံးမသာယာခြင်းကို၊ ဝိနေယျ၊ ပျောက်၍၊ ကာယေ၊ ရူပကာယ၌။ ကာ
 ယာနူပသယိ၊ ရူပကာယကို အတန်တလဲလဲရှုသည်ဖြစ်၍။ ဝိဟရတိ၊ နေ၏။
 ဘိက္ခု၊ ရဟန်းသည်။ အာတာပိ၊ ကိလေသာကိုပူပန်စေထုတ်သော လုံ့လရှိ
 သည်ဖြစ်၍။ သမ္ပဇာနေော၊ ပညာအဆင်အခြင်နှင့်ပြည့်စုံသည်ဖြစ်၍။ သတိမာ
 သတိနှင့်ပြည့်စုံသည်ဖြစ်၍။ ယောကေ၊ ဥပါဒါနာက္ခန္ဓာဟူသောလောက၌။
 အဘိဇ္ဈာဒေါမနဿံ၊ အလိုကြီးခြင်းနှလုံးမသာယာခြင်းကို၊ ဝိနေယျ၊ ပျောက်
 ၍။ ဝေဒနာသု၊ ဝေဒနာတို့၌။ ဝေဒနာနူပသယိ၊ ဝေဒနာကို အတန်တလဲလဲရှု
 သည်ဖြစ်၍။ ဝိဟရတိ၊ နေ၏။ ဘိက္ခု၊ ရဟန်းသည်။ အာတာပိ၊ ကိလေသာကို
 ပူပန်စေထုတ်သောလုံ့လရှိသည်ဖြစ်၍။ သမ္ပဇာနေော၊ ပညာအဆင်အခြင်
 နှင့်ပြည့်စုံသည်ဖြစ်၍။ သတိမာ၊ သတိနှင့်ပြည့်စုံသည်ဖြစ်၍။ ယောကေ၊ ဥပါ
 ဒါနာက္ခန္ဓာဟူသောလောက၌။ အဘိဇ္ဈာဒေါမနဿံ၊ အလိုကြီးခြင်း နှလုံး

မဿယာခြင်းကိုဝိနေယျ၊ပျောက်၍၊မိတ္တ၊မိတ်၌၊ မိတ္တာနုပဿိ၊ မိတ်ကို အဘန်ထလဲလဲရှုသည်ဖြစ်၍၊ဝိဟရတိ၊နေ၏၊ဘိက္ခု၊ရဟန်းသည်၊အာတာပိ၊ကိလေသာကိုပုပန်စေထတ်သောလုံ့၊လဂ္ဂိသည်ဖြစ်၍၊သမ္ပဇာနော၊ပဉ္စာ အဆင်အခြင်နှင့်ပြည့်စုံသည်ဖြစ်၍၊သတိမာ၊ သတိနှင့် ပြည့်စုံသည်ဖြစ်၍၊ သောကော၊ဥပါဒါနာက္ခန္ဓာ ဟူသောသောက၌၊ အဘိဇ္ဈာဒေါမနဿံ၊အလို ကြီးခြင်းနှလုံးမဿယာခြင်းကိုဝိနေယျ၊ပျောက်၍၊ ဓမ္မေသု၊နိဝရဏအစ ဂ္ဂိသောဘရားတို့၌၊ ဓမ္မာနုပဿိ၊ နိဝရဏအစဂ္ဂိသော တရားတို့ကိုအဘန် ထလဲလဲရှုသည်ဖြစ်၍၊ ဝိဟရတိ၊နေ၏၊ ဥဒ္ဓေသဝါရော၊ ဥဒ္ဓေသဝါရ သည်၊နိဗ္ဗိတော၊ပြီးခြင်းသို့ရောက်ပြီ။

၁၂၅။ဘိက္ခဝေ၊ရဟန်းတို့၊ ကထဉ္စ၊အဘယ်သို့လျှင်။ ဘိက္ခု၊ ရဟန်းသည်၊ ကာယေ၊ ရူပကာယ၌၊ ကာယာနုပဿိ၊ ရူပကာယကိုအဘန် ထလဲလဲရှု သည်ဖြစ်၍၊ဝိဟရတိ၊ နေသနည်း၊ ဘိက္ခဝေ၊ရဟန်းတို့၊ ဣဝ၊ဤငါတရား သံသနာထော်၌၊ ဘိက္ခု၊ ရဟန်းသည်၊ အရဉ္စဂထောဝါ၊ ထောသို့ကပ် သည်ဖြစ်၍၊လည်းကောင်း၊ မူက္ခမူထဂထောဝါ၊ သစ်ပင်ရင်းသို့ကပ်သည် ဖြစ်၍ လည်းကောင်း၊ ဥပ္ပညာဂါရဂထောဝါ၊ ဆိတ်ငြိမ်ရာအရပ်သို့ကပ် သည်ဖြစ်၍၊လည်းကောင်း၊ ဝတ္ထကံ၊ ထက်ဝယ်ကို၊ အာဘုဇိတွာ၊ဖွဲ့ခွေ၍၊ ဥဇု၊ဖြောင့်စွား၊ကာယံ၊ကိုယ်ကို၊ပဏိဓာယ၊ ထား၍၊ပရိရခံ၊ကမ္မဋ္ဌာန်းသို့ ရှေးရှု၊သတိ၊ သတိကို၊ ဥပဋ္ဌပေတွာ၊ ဖြစ်စေ၍၊ နိသိဒတိ၊ ထိုင်နေ၏၊ သောဘိက္ခု၊ ထိုရဟန်းသည်၊ သတောဝ၊ သတိနှင့်ပြည့်စုံသည်ဖြစ်၍သာ လျှင်၊အဿသတိ၊ထွက်သက်ကိုဖြစ်စေ၏၊သတောဝ၊သတိနှင့်ပြည့်စုံသည် ဖြစ်၍သာလျှင်၊ပဿသတိ၊ ဝင်သက်ကိုဖြစ်စေ၏၊ဒိဗံဝါ၊ရှည်စွာမူလည်း၊ အဿသန္တော၊ ထွက်သက်ကိုဖြစ်စေသည်ဖြစ်၍၊ အတံ၊ ငါသည်၊ ဒိဗံ၊ ရှည်စွာ၊ အဿသမိ၊ ထွက်သက်ကိုဖြစ်စေ၏၊ဣတိ၊ဤသို့၊ ပဇာနာတိ၊ အပြားအားဖြင့်ထိ၏၊ ဒိဗံဝါ၊ရှည်စွာမူလည်း၊ ပဿသန္တော၊ဝင်သက်ကို ဖြစ်စေသည်ဖြစ်၍၊အတံ၊ ငါသည်၊ဒိဗံ၊ ရှည်စွာ၊ပဿသမိ၊ဝင်သက်ကို ဖြစ်စေ၏၊ဣတိ၊ဤသို့၊ ပဇာနာတိ၊ အပြားအားဖြင့်ထိ၏၊ ရသယံဝါ၊တိုစွာမူ လည်း၊ပဿသန္တော၊ ထွက်သက်ကိုဖြစ်စေသည်ဖြစ်၍၊အတံ၊ငါသည်၊ ရသယံ၊ တိုစွာ၊အဿသမိ၊ ထွက်သက်ကိုဖြစ်စေ၏၊ဣတိ၊ဤသို့၊ပဇာနာ တိ၊အပြားအားဖြင့်ထိ၏၊ ရသယံဝါ၊ တိုစွာမူလည်း၊ပဿသန္တော၊ဝင်သက် ကိုဖြစ်စေသည်ဖြစ်၍၊ အတံ၊ငါသည်၊ရသယံ၊ တိုစွာ၊ပဿသမိ၊ဝင်သက် ကိုဖြစ်စေ၏၊ဣတိ၊ဤသို့၊ ပဇာနာတိ၊ အပြားအားဖြင့်ထိ၏၊သဗ္ဗကာယပပိ

သံဝေဒါ၊ အထုံးရုံသောထွက်သက်ဝင်သက် အပေါင်းကိုထင်စွာ ပြုသည်
 ဖြစ်၍၊ အာသာသိဿာမိ၊ ထွက်သက်ကို ဖြစ်စေအံ့၊ ဣတိ၊ ဤသို့၊ သိက္ခတိ၊
 ကျင့်၏၊ သဗ္ဗကာယပဋိသံဝေဒါ၊ အထုံးရုံသောထွက်သက်ဝင်သက်အပေါင်း
 ကိုထင်စွာပြုသည်ဖြစ်၍၊ ပဿသိဿာမိ၊ ဝင်သက်ကိုဖြစ်စေအံ့၊ ဣတိ၊
 ဤသို့၊ သိက္ခတိ၊ ကျင့်၏၊ ကာယသင်္ခါရံ၊ ရှုရင်းသောကာယသင်္ခါရကို၊
 ပဿန္တယံပဿန္တယန္တော၊ ငြိမ်းစေသည်ဖြစ်၍၊ အာသာသိဿာမိ၊ ထွက်သက်
 ကိုဖြစ်စေအံ့၊ ဣတိ၊ ဤသို့၊ သိက္ခတိ၊ ကျင့်၏၊ ကာယသင်္ခါရံ၊ ရှုရင်းသော
 ကာယသင်္ခါရကို၊ ပဿန္တယံပဿန္တယန္တော၊ ငြိမ်းစေသည်ဖြစ်၍၊ ပဿ
 သိဿာမိ၊ ဝင်သက်ကိုဖြစ်စေအံ့၊ ဣတိ၊ ဤသို့၊ သိက္ခတိ၊ ကျင့်၏၊ သိက္ခဝေ၊
 ရဟန်းတို့၊ ဒက္ခော၊ လိပ်မာစွာသော၊ ဘမကာရောဝါ၊ ပွတ်သွားသည်လည်း
 ကောင်း၊ ဘမကာရန္တောဝါဝိဝါ၊ ပွတ်သွား၏တပည့်သည်လည်းကောင်း၊
 ဒိဗံဝါ၊ ရှည်စွာမူလည်း၊ အဉ္စန္တော၊ ငင်သည်ဖြစ်၍၊ အတံ၊ ငါသည်၊ ဒိဗံ၊
 ရှည်စွာ၊ အဉ္စာမိ၊ ငင်၏၊ ဣတိ၊ ဤသို့၊ ပဇာနာတိသေယျထာဝိ၊ အပြားအား
 ဖြင့်သိသကဲ့သို့လည်းကောင်း၊ ရသံဝါ၊ တိုစွာမူလည်း၊ အဉ္စန္တော၊ ငင်သည်
 ဖြစ်၍၊ အတံ၊ ငါသည်၊ ရသံ၊ တိုစွာ၊ အဉ္စာမိ၊ ငင်၏၊ ဣတိ၊ ဤသို့၊ ပဇာနာတိ
 သေယျထာဝိ၊ အပြားအားဖြင့်သိသကဲ့သို့လည်းကောင်း၊ သိက္ခဝေ၊ ရဟန်း
 တို့၊ ဝေမေဝခေါ၊ ဤအတူသာလျှင်၊ သိက္ခ၊ ရဟန်းသည်၊ ဒိဗံဝါ၊ ရှည်စွာမူ
 လည်း၊ အာသာသန္တော၊ ထွက်သက်ကိုဖြစ်စေသည်ဖြစ်၍၊ အတံ၊ ငါသည်၊
 ဒိဗံ၊ ရှည်စွာ၊ အာသာသမိ၊ ထွက်သက်ကိုဖြစ်စေ၏၊ ဣတိ၊ ဤသို့၊ ပဇာနာ
 တိ၊ အပြားအားဖြင့်သိ၏၊ (ပ)၊ ကာယသင်္ခါရံ၊ ရှုရင်းသောကာယသင်္ခါရကို၊
 ပဿန္တယံပဿန္တယန္တော၊ ငြိမ်းစေသည်ဖြစ်၍၊ ပဿသိဿာမိ၊ ဝင်သက်ကို
 ဖြစ်စေအံ့၊ ဣတိ၊ ဤသို့၊ သိက္ခတိ၊ ကျင့်၏၊ ဣတိ၊ ဤသို့၊ အဇ္ဈတ္တံ၊ မိမိသန္တာန်၌
 ဖြစ်သော၊ ကာယေဝါ၊ ရူပကာယ၌လည်း၊ ကာယာနုပဿိ၊ ရူပကာယကို
 အာနံတလဲလဲရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏၊ ဗဟိဒ္ဓါ၊ သူတပါးသန္တာန်၌ဖြစ်
 သော၊ ကာယေဝါ၊ ရူပကာယ၌လည်း၊ ကာယာနုပဿိ၊ ရူပကာယကို
 အာနံတလဲလဲရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏၊ အဇ္ဈတ္တံ၊ ဗဟိဒ္ဓါ၊ ရံခါမိမိသန္တာန်
 ရံခါသူတပါးသန္တာန်၌ဖြစ်သော၊ ကာယေဝါ၊ ရူပကာယ၌လည်း၊ ကာယာ
 နုပဿိ၊ ရူပကာယကို အာနံတလဲလဲရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏၊ ကာ
 ယာနိ၊ ရူပကာယ၌၊ သရဗယဓမ္မာနုပဿိဝါ၊ ဖြစ်ခြင်းသဘောကို အာနံ
 တလဲလဲ ရှုသည်ဖြစ်၍လည်း၊ ဝိဟရတိ၊ နေ၏၊ ကာယာနိ၊ ရူပကာယ၌၊
 ဝယဓမ္မာ နုပဿိဝါ၊ ပျက်ခြင်းသဘောကို အာနံတလဲလဲ ရှုသည်ဖြစ်၍

ထည်း။ ဝိဟရတိ၊ နေ၏။ ကာယာသိ၊ ရူပကာယ၌၊ သရဒယဝယ ဓမ္မာနု
 ပသဝိဝါ၊ ဖြစ်ခြင်းပျက်ခြင်းသင်္ဘောကို အဘန်ထလဲလဲ ရှုသည်ဖြစ်၍ ထည်း။
 ဝိဟရတိ၊ နေ၏။ ကာယော၊ ရူပကာယသည်။ အတ္ထိ၊ ရှိ၏။ ဣတိဝါပန၊ ဤသို့
 မူထည်း။ အသသဘိက္ခုနော၊ ထိုရဟန်း၏။ သတိ၊ သတိသည်။ ပဗ္ဗုပဋ္ဌိတာ၊
 ရှေးရှု ထင်သည်။ ဟောတိ၊ ဖြစ်၏။ ယာဝဒေဝဥာဏမတ္တာယ၊ ဥာဏ်၏ပွား
 ခြင်းအကျိုးငှါသာလျှင် ထည်းကောင်း။ ယာဝဒေဝပဋိသတိမတ္တာယ၊ သတိ
 ၏ပွားခြင်း အကျိုးငှါသာလျှင် ထည်းကောင်း။ အနိသိတောစ၊ တဏှာ
 မာနဒိဋ္ဌိကိုသည် မရှိအပ်သည် ဖြစ်၍ ထည်း။ ဝိဟရတိ၊ နေ၏။ ဝောကော၊
 ဥပါဒါနာက္ခန္ဓာဟူသော ဝောက၌။ ကိပ္ပိ၊ တရံတရသော ရုပ်နာမ်တရား
 သဘောကို၊ အတ္တာတိဝါ၊ ငါ၏ကိုယ်ဟူ၍ ထည်းကောင်း။ အတ္တနိယန္တိ ဟိ၊
 ငါ၏ကိုယ်နှင့်စပ်၍ ဖြစ်၏ဟူ၍ ထည်းကောင်း။ နဝဥပါဒိယတိ၊ မဂ္ဂထန်းအပ်၊
 ဘိက္ခဝေ၊ ရဟန်းတို့။ ဝေဝိခေါ၊ ဤသို့လျှင်။ ဘိက္ခု၊ ရဟန်းသည်။ ကာယေ၊
 ရူပကာယ၌။ ကာယာနုပသဝိ၊ ရူပကာယကို အဘန်ထလဲလဲ ရှုသည်ဖြစ်၍၊
 ဝိဟရတိ၊ နေ၏။

အာနာပါနပဋ္ဌိ၊ ထွက်သက် ဝင်သက်အပိုင်းသည်။ နိဗ္ဗိတံ၊ ပြီးခြင်းသို့
 ရောက်ပြီ။

ဘိက္ခဝေ၊ ရဟန်းတို့။ ပုန၊ ထံဘန်၊ ပုရံ၊ တပါးတုံ ထည်း။ ဘိက္ခု၊ ရဟန်း
 သည်။ ဝစ္ဆန္တောဝါ၊ သွားသော်လည်း။ အဟံ၊ ငါသည်။ ဝစ္ဆာမိ၊ သွား၏။ ဣတိ၊
 ဤသို့။ ပဇာနာတိ၊ အပြားအားဖြင့်ထိ၏။ ငွိတောဝါ၊ ရပ်သော်လည်း။ အဟံ၊
 ငါသည်။ ငွိတော၊ ရပ်သည်။ အမိ၊ ဖြစ်၏။ ဣတိ၊ ဤသို့။ ပဇာနာတိ၊ အပြားအား
 ဖြင့်ထိ၏။ နိသိန္နောဝါ၊ ထိုင်နေသော်လည်း။ အဟံ၊ ငါသည်။ နိသိန္နော၊ ထိုင်နေ
 သည်။ အမိ၊ ဖြစ်၏။ ဣတိ၊ ဤသို့။ ပဇာနာတိ၊ အပြားအားဖြင့်ထိ၏။ သယာနော
 ဝါ၊ ထောင်းသော်လည်း။ အဟံ၊ ငါသည်။ သယာနော၊ ထောင်းသည်။ အမိ၊
 ဖြစ်၏။ ဣတိ၊ ဤသို့။ ပဇာနာတိ၊ အပြားအားဖြင့်ထိ၏။ ယထာယထာဝါ၊
 အကြင်အကြင်သို့သော အခြင်းအရာဖြင့်လည်း။ အသသဘိက္ခုနော၊ ထိုရဟန်း
 သည်။ ကာယော၊ ရူပကာယကို။ ပဏိဟိတော၊ ဆောက်တည်အပ်သည်။
 ဟောတိ၊ ဖြစ်၏။ တထာတထာ၊ ထိုထိုသို့သော အခြင်းအရာဖြင့်။ နံကာယံ၊
 ထို့ရူပကာယကို။ ပဇာနာတိ၊ အပြားအားဖြင့်ထိ၏။ ဣတိ၊ ဤသို့။ အတ္တတ္ထံ၊ မိမိ
 သန္တာန်၌ ဖြစ်သော။ ကာယေဝါ၊ ရူပကာယ၌ ထည်း။ ကာယာနုပသဝိ၊ ရူပကာ
 ယကို အဘန်ထလဲလဲ ရှုသည်ဖြစ်၍။ ဝိဟရတိ၊ နေ၏။ ဗဟိဒ္ဓါ၊ သူ့ဘဝါးသန္တာန်
 ၌ဖြစ်သော။ ကာယေဝါ၊ ရူပကာယ၌ ထည်း။ ကာယာနုပသဝိ၊ ရူပကာယကို

အဘန်ထလဲလဲ ရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏။ အဏ္ဏတ္တဗဟိဒ္ဓါ၊ ရံခါမိမိ သန္တာန်၌ရံခါသုဘပါးသန္တာန်၌ဖြစ်သော၊ နာယေဝါ၊ ရူပကာယ၌လည်း၊ ကာယာနူပသီ၊ ရူပကာယကိုအဘန်ထလဲလဲရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏။ ကာယသိ၊ ရူပကာယ၌၊ သရဒယ ဓမ္မာနူပသီဝါ၊ ဖြစ်ခြင်းသဘောကို အဘန်ထလဲလဲရှုသည်ဖြစ်၍လည်း၊ ဝိဟရတိ၊ နေ၏။ ကာယသိ၊ ရူပကာယ၌၊ ဝယဓမ္မာနူပသီဝါ၊ ပျက်ခြင်းသဘောကို အဘန်ထလဲလဲရှုသည်ဖြစ်၍ လည်း၊ ဝိဟရတိ၊ နေ၏။ ကာယသိ၊ ရူပကာယ၌၊ သရဒယ ဝယဓမ္မာနူပသီ ဝါ၊ ဖြစ်ခြင်းသဘောပျက်ခြင်းသဘောကိုအဘန်ထလဲလဲရှုသည်ဖြစ်၍လည်း၊ ဝိဟရတိ၊ နေ၏။ ကာယော၊ ရူပကာယသည်။ အတ္ထိ၊ ရှိ၏။ ဣတိဝါပန၊ ဤသို့ မူလည်း၊ အသာဘိက္ခုနော၊ ထိုရဟန်း၏။ သတိ၊ သတိသည်။ ပစ္စုပဗ္ဗိတာ၊ ရှေးရှုထင်သည်။ ဟောတိ၊ ဖြစ်၏။ ယာဝဒေဝဉာဏမက္ကာယ၊ ဥာဏ်၏ပွားခြင်းအကျိုးငှါသာလျှင်လည်းကောင်း၊ ယာဝဒေဝပဗ္ဗိသတိမက္ကာယ၊ သတိ၏ပွားခြင်းအကျိုးငှါသာလျှင်လည်းကောင်း၊ အနိသိတောစ၊ ထဏှာမာနံ ဖိဋ္ဌိတုံသည်မဒိအပ်သည် ဖြစ်၍လည်း၊ ဝိဟရတိ၊ နေ၏။ ယောကောဥပါဒါ နက္ခန္ဓာဟူသောထောက၌၊ ကိစ္ဆိ၊ တစုံတခုသောတရားသဘောကို၊ အတ္တာတိဝါ၊ ငါ၏ကိုယ်ဟူ၍လည်းကောင်း၊ အတ္တနိယန္တိဝါ၊ ငါ၏ကိုယ်နှင့်စပ်၍ ဖြစ်၏ဟူ၍လည်းကောင်း၊ နစဥပါဒိယတိ၊ မစွဲလန်းအပ်။ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဝေပိခေါ၊ ဤသို့လည်း၊ ဘိက္ခု၊ ရဟန်းသည်။ ကာယေ၊ ရူပကာယ၌၊ ကာယာနူပသီ၊ ရူပကာယကို အဘန်ထလဲလဲ ရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏။ ဣဒိယာပထပဗ္ဗံ၊ ဣဒိယာပထ အပိုင်းသည်။ နိဗ္ဗိတံ၊ ပြီးခြင်းသို့ ရောက်ပြီ။

ဘိက္ခုဝေ၊ ရဟန်းတို့၊ ပုန၊ ထာဝန်၊ ပရံစ၊ တပါးတုံလည်း၊ ဘိက္ခု၊ ရဟန်းသည်၊ အဘိက္ကန္တံ၊ ရှေ့သို့ဘက်ခြင်း၌လည်းကောင်း။ ပဗ္ဗိက္ကန္တံ၊ နောက်သို့ ဆုတ်ခြင်း၌လည်းကောင်း။ သမ္မဇာနာကာရီ၊ ပညာအဆင်အခြေကိုပြုလေ့ ရှိသည်။ ဟောတိ၊ ဖြစ်၏။ အာလောကိတေ၊ တူရှုကြည့်ခြင်း၌လည်းကောင်း၊ ဝိလောကိတေ၊ တစောင်း ကြည့်ခြင်း၌ လည်းကောင်း၊ သမ္မဇာနာကာရီ၊ ပညာအဆင်အခြေကို ပြုလေ့ရှိသည်။ ဟောတိ၊ ဖြစ်၏။ သမ္ပိတေ၊ ကွေးခြင်း၌လည်းကောင်း။ ပဿာဂိတေ၊ ဆန့်ခြင်း၌ လည်းကောင်း၊ သမ္မဇာနာကာရီ၊ ပညာအဆင်အခြေကို ပြုလေ့ရှိသည်။ ဟောတိ၊ ဖြစ်၏။ သံဇာသိ ပတ္တစိဝေ၊ ရုဏေ၊ ဒုက္ခသိဝိတ်သင်္ကန်းကိုဆောင်ခြင်း၌၊ သမ္မဇာနာကာရီ ပညာအဆင် အခြေကို ပြုလေ့ရှိသည်။ ဟောတိ၊ ဖြစ်၏။ အသိတေ၊ စား

ခြင်း၌လည်းကောင်း၊ ဒီတေ၊သောကခြင်း၌ လည်းကောင်း၊ ခါယိတေ၊
 ခဲခြင်း၌လည်းကောင်း၊ သာယိဇော၊ထူးကဲခြင်း၌လည်းကောင်း၊ သမ္မုဒေန
 ကာရီ၊ ပညာအဆင် အခြင်ကို ပြုလေ့ရှိသည်။ ဟောတိ၊ ဖြစ်၏။ ဥစ္စာရ
 ပဿာဝကမ္မေ၊ ကျင်ကြီး ကျင်ငယ်အမှု၌၊ သမ္မုဒေနကာရီ၊ ပညာအဆင်
 အခြင်ကိုပြုလေ့ရှိသည်။ဟောတိ၊ဖြစ်၏။ ဂထေ၊သွားခြင်း၌လည်းကောင်း၊
 ဝိဒ္ဓိတ၊ရပ်ခြင်း၌လည်းကောင်း၊နိသိန္နံ၊ထိုင်ခြင်း၌လည်းကောင်း၊သုတ္တေ၊
 အိပ်ခြင်း၌လည်းကောင်း၊ဇာဝရိတေ၊နိုးခြင်း၌လည်းကောင်း၊ဘာသိကေ၊
 စကားဆိုခြင်း၌လည်းကောင်း၊ တုဏှိဘာဝေ၊ ဆိတ်ဆိတ်နေခြင်း၌လည်း
 ကောင်း၊ သမ္မုဒေနကာရီ၊ ပညာအဆင်အခြင်ကိုပြုလေ့ရှိသည်။ ဟောတိ၊
 ဖြစ်၏။ဣတိ၊ဤသို့။ အဇ္ဈတ္တံ၊မိမိသန္တာန်၌ဖြစ်သော၊ကာယေဝ၊ ရူပကာယ၌
 လည်းကောင်း၊ကာယာနုပဿိ၊ရူပကာယကိုအဘန်တလဲလဲရှုသည်ဖြစ်၍၊ဝိဟရတိ
 နေ၏။(ပ)၊ဘိက္ခဝေ၊ရဟန်းတို့၊ဇေဝိခေါ၊ဤသို့လည်း၊ ဘိက္ခု၊ရဟန်းသည်။
 ကာယေ၊ရူပကာယ၌၊ကာယာနုပဿိ၊ရူပကာယကိုအဘန်တလဲလဲရှုသည်
 ဖြစ်၍၊ဝိဟရတိ၊နေ၏။ သမ္မုဒေပဋ္ဌာဆင်ခြင်ခြင်းအပိုင်းသည်၊နိဗ္ဗိတံ၊
 ပြီးခြင်းသို့ရောက်ပြီ။

၂၁၅။ ဘိက္ခဝေ၊ရဟန်းတို့၊ပုန၊ထာဘန်၊ပရံစ၊တပါးတို့လည်း၊ ဘိက္ခု၊ရဟန်း
 သည်၊ပါဒဘယာ၊ခြေဘဝါးအပြင်မှ၊ ဥစ္စံ၊အထက်ဆံပျား တိုင်အောင်ဖြစ်
 သော၊ ကေသမတ္တကာ၊ဆံပျားမှ၊ အခေါအောက်၊ခြေဘဝါး အပြင်တိုင်
 အောင်ဖြစ်သော၊ တစပရိယန္တံ၊ အရေပါးလျှင် အဆုံးရှိသော၊ နာနုပ္ပကာ
 ရဿ၊အံထူးထူးအပြားပြားရှိသော၊အသုစိနော၊မစင်ဖြင့်၊ ပုရံ၊ပြည့်သော၊
 ဣမမေဝကာယံ၊ ဤရူပကာယကိုသာလျှင်၊ ပဗ္ဗဝေက္ခတိ၊ဆင်ခြင်၏။ ကိံ
 ပဗ္ဗဝေက္ခတိ၊အဘယ်သို့ဆင်ခြင်သနည်း၊မေ၊ငါ၏၊ဣမသ္မိံ၊ကာယေ၊ဤရူပ
 ကာယခန္ဓာကိုယ်၌၊ကေသာ၊ဆံတို့သည်လည်းကောင်း၊ထောမာ၊အမွှေးတို့
 သည်လည်းကောင်း၊ နခါ၊ခြေသည်လက်သည်းတို့ သည်လည်းကောင်း၊
 ဒန္တာ၊သွားတို့သည်လည်းကောင်း၊အတ္ထိသန္တိ၊ရှိကုန်၏။ တစော၊အရေထူ
 အရေပါးသည် လည်းကောင်း၊ ဓံဝံ၊အသားသည် လည်းကောင်း။ နှာရူ၊
 အကြော သည်လည်းကောင်း၊ အဋ္ဌိ၊အရိုးသည် လည်းကောင်း၊ အဋ္ဌိမန္တံ၊
 ရိုးတွင်းခြင်ဆီသည် လည်းကောင်း၊ ဝက္ကံစ၊ အဋ္ဌိသည် လည်းကောင်း၊
 ဟံဒယံ၊နှလုံးသားသည်လည်းကောင်း၊ယကနံ၊အသည်းသည်လည်းကောင်း၊
 ကိလောမကံ၊ အမြှေးသည် လည်းကောင်း၊ ဝိဟကံ၊အပျဉ်းသည်လည်း
 ကောင်း၊ ပပ္ပါသံ၊ အဆုပ် သည်လည်းကောင်း၊ အန္တံ၊ အူမသည်လည်း

ကောင်း၊ အန္တဂုဏ်၊ အုဿိပ်သည်လည်းကောင်း၊ ဥဒရိယံ၊ အစာသစ်သည်
 ထည်းကောင်း၊ ကရိသံ၊ အစာဟောင်းသည်လည်းကောင်း။ ဝိတ္တံ၊ သည်းခြေ
 သည်လည်းကောင်း၊ သေဌံ၊ သလိပ်သည်လည်းကောင်း၊ ဝုဗ္ဗော၊ ပြည့်သည်
 လည်းကောင်း၊ ဇောဟိတံ၊ သွေးသည်လည်းကောင်း၊ သေဒေါ၊ ချွေးသည်
 လည်းကောင်း၊ မေဒေါ၊ အဆီနဲ့သည်လည်းကောင်း၊ အသု၊ မျက်ရည်သည်
 လည်းကောင်း၊ ဝဿ၊ ဆီကြည်သည်လည်းကောင်း၊ ခေဇ္ဇော၊ တံထွေးသည်
 လည်းကောင်း၊ သိဗ္ဗာဏိကာ၊ နှပ်သည် လည်းကောင်း၊ ထသိကာ၊ အစေး
 သည် လည်းကောင်း၊ ရတ္တံ၊ ကျင်ဝယ်သည် လည်းကောင်း၊ မတ္တလုဂံ၊
 ဦးနှောက်သည်လည်းကောင်း၊ အတ္တိ၊ ရှိ၏၊ ဣတိ၊ ဤသို့၊ ပစ္စဝေက္ခတိ၊ ဆင်
 ခြင်၏၊ ဝိက္ခဝေ၊ ရဟန်းတို့၊ သေယျထာဝိ၊ ဥပမာမည်သည်ကား၊ ဥတတော
 မုခါ၊ အောက်အထက်နှစ်ပါး၌ မျက်နှာဝရှိသော၊ ဝုဇ္ဇောဋ္ဌိ၊ အိပ်သည်၊ နာနာ
 ဝိဟိတဿ၊ အထူးထူးအပြားပြားရှိသော၊ ခညဿ၊ စပါးဖြင့်၊ ပုရ၊ ပြည့်
 သည်။ ဟောတိ၊ ဖြစ်၏၊ ဣဒံ၊ ဤအထူးထူးအပြားပြားရှိသော စပါးတို့ဖြင့်
 ပြည့်၏ဟုသည်။ သေယျထာကတမံ၊ အဘယ်နည်း၊ သာဝီနံ၊ သလေးတို့
 ဖြင့်လည်းကောင်း၊ ဝိဟိနံ၊ စပါးတို့ဖြင့် လည်းကောင်း၊ ဇုဂါနံ၊ ဝဲနောက်တို့
 ဖြင့်လည်းကောင်း၊ မာသာနံ၊ ဝဲကြီးတို့ဖြင့်လည်းကောင်း၊ ဝိဇာနံ၊ နှမ်းတို့ဖြင့်
 လည်းကောင်း၊ တဗ္ဗုဿာနံ၊ ဆန်တို့ဖြင့်လည်းကောင်း။ ပုရ၊ ပြည့်သည်။
 ဟောတိ၊ ဖြစ်၏၊ တမေနံ၊ ထိုအိပ်ကို၊ စက္ခမာ၊ စက္ခုပသာဒနှင့် ပြည့်ရ
 သော၊ ဝုရိသော၊ ယောက်ျားသည်၊ ရဗ္ဗိတွာ၊ ဖြေ၍၊ ပစ္စဝေက္ခယျ၊ ဆင်ခြင်
 ရာ၏၊ ဣံ၊ ပစ္စဝေက္ခယျ၊ အဘယ်သို့ဆင်ခြင်ရာသနည်း။ ဣမေ၊ ဤသည်တို့
 ကား၊ သာဝီ၊ သလေးတို့သည်။ ဣမေ၊ ဤသည် တို့ကား၊ ဝိဟိ၊ စပါးတို့
 ထည်း၊ ဣမေ၊ ဤသည်တို့ကား၊ ဇုဂါ၊ ဝဲနောက်တို့သည်။ ဣမေ၊ ဤသည်
 တို့ကား၊ မာသာ၊ ဝဲကြီးတို့သည်။ ဣမေ၊ ဤသည်တို့ကား၊ ဝိဇာ၊ နှမ်းတို့
 ထည်း။ ဣမေ၊ ဤသည်တို့ကား၊ တဗ္ဗုဿာ၊ ဆန်တို့သည်။ ဣတိ၊ ဤသို့၊
 ပစ္စဝေက္ခယျ၊ ဆင်ခြင်ရာ၏။ ဝိက္ခဝေ၊ ရဟန်းတို့၊ ဇဝမေဝံခေါ၊ ဤအတူ
 သာလျှင်၊ ဝိက္ခု၊ ရဟန်းသည်၊ ပါဒတထာ၊ ခြေတဝါးအပြင်မှ၊ ဥဒ္ဓံ၊ အထက်
 ဆံပျားတိုင်အောင်ဖြစ်သော၊ ကေသမတ္တကာ၊ ဆံပျားမှ၊ အဝေ၊ အောက်
 ခြေဘဝါးအပြင်တိုင်အောင်ဖြစ်သော၊ ထစပရိယန္တံ၊ အရေပါးလျှင်အဆုံး
 ရှိသော၊ နန္ဒပ္ပကာရဿ၊ အထူးထူး အပြားပြား ရှိသော။ အသုဝိနော၊
 မစင်ဖြင့်၊ ပုရ၊ ပြည့်သော။ ဣမေဝေကာယံ၊ ဤဥပကာယကိုသာလျှင်။ ပစ္စ
 ဝေက္ခတိ၊ ဆင်ခြင်၏။ ဣံ၊ ပစ္စဝေက္ခတိ၊ အဘယ်သို့ဆင်ခြင်သနည်း။ မေ၊

ငါ၏ ဣမသ္မိံကာယေ၊ ဤရူပကာယခန္ဓာကိုယ်၌၊ ကေသာ၊ ဆံတို့သည်
 လည်းကောင်း၊ ဝောမာ၊ အမွှေးတို့ သည်လည်းကောင်း၊ နခါ၊ ခြေလည်း
 ထက်သည်တို့သည်လည်းကောင်း၊ ဒန္တာ၊ သွားတို့သည် လည်းကောင်း။
 အတ္ထိသန္တိ၊ ရှိကုန်၏။ တစော၊ အရေထူအရေပါးသည်လည်းကောင်း။ (ပ)။
 မတ္ထုလုဂံ၊ ဦးနှောက်သည် လည်းကောင်း။ အတ္ထိ၊ ရှိ၏။ ဣတိ၊ ဤသို့။ ပစ္စ
 ဝေက္ခတိ၊ ဆင်ခြင်၏။ ဣတိ၊ ဤသို့။ အတ္တတ္တံ၊ မိမိသန္တာန်၌ဖြစ်သော။ ကာယေ
 ဝါ၊ ရူပကာယ၌လည်း။ ကာယာနုပသီ၊ ရူပကာယကိုအာနိတ်လဲလဲရှု
 သည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏။ (ပ)။ ဘိက္ခဝေ၊ ရဟန်းတို့။ ဘိက္ခု၊ ရဟန်းသည်။
 ဝေဝိခေါ၊ ဤသို့လည်း။ ကာယေ၊ ရူပကာယ၌။ ကာယာနုပသီ၊ ရူပကာယကို
 အာနိတ်လဲလဲရှုသည်ဖြစ်၍။ ဝိဟရတိ၊ နေ၏။ ပဋိကူသပဗ္ဗံ၊ စက်ဆုပ်
 ကွယ်အပိုင်းသည်၊ နိဋ္ဌိတံ၊ ပြီးခြင်းသို့ရောက်ပြီ။

ကာ၊ ဘိက္ခဝေ၊ ရဟန်းတို့။ ပုန၊ တာဘန်၊ ပရိစ၊ တပါးတုံလည်း။ ဘိက္ခု၊ ရဟန်း
 သံည်း၊ ယထာဋ္ဌိတံ၊ တည်တိုင်းသာလျှင်ဖြစ်သော၊ ယထာပဏိဟိတံ၊ ထားမြဲ
 တိုင်းသာလျှင်ဖြစ်သော။ ဣမမေဝကာယံ၊ ဤရူပကာယကိုသာလျှင်၊ ဓာတု
 သော၊ ဓာတ်အားဖြင့်။ ပစ္စဝေက္ခတိ၊ ဆင်ခြင်၏။ ကိံ၊ ပစ္စဝေက္ခတိ။ အဘဟံသို့
 ဆင်ခြင်သနည်း။ မေ၊ ငါ၏။ ဣမသ္မိံ ကာယေ၊ ဤခန္ဓာကိုယ်၌။ ပထဝီဓာတု။
 ပထဝီဓာတ်သည်လည်းကောင်း။ အာပေါဓာတု၊ အာပေါဓာတ်သည်လည်း
 ကောင်း။ တေဇောဓာတု၊ တေဇောဓာတ်သည်လည်းကောင်း။ ဝါယောဓာ
 တု၊ ဝါယောဓာတ်သည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ ဣတိ၊ ဤသို့။ ပစ္စဝေက္ခတိ
 ဆင်ခြင်၏။ ဘိက္ခဝေ၊ ရဟန်းတို့။ ဒက္ခော၊ လိမ္မာသော၊ ဂေါဗာတကောဝါ။
 နွားသတ်ယောကျ်ားသည်လည်းကောင်း။ ဂေါဗာတကန္တေဝါဟိဝါ၊ နွား
 သတ်သော ယောကျ်ား၏ တပည့်သည်၊ လည်းကောင်း။ ဂါဝိံ၊ နွားကို၊
 ဝမိတွာ၊ သတ်၍။ စတုမဟာပယေ၊ ခရီးမလေးကြောင်းတို့၏ဆုံရာ၌။ ဗိလ
 သော၊ အတို့အားဖြင့်။ ဝိဘဇိတွာ၊ ခွဲဝေ၍၊ နိသိန္နော၊ ထိုင်နေသည်။ အဿ
 သောယုထာဝိ၊ ဖြစ်ရာသကဲ့သို့။ ဘိက္ခဝေ၊ ရဟန်းတို့။ ဝေမေဝခေါ၊ ဤအတု
 သံလျှင်။ ဘိက္ခု၊ ရဟန်းသည်။ ယထာဋ္ဌိတံ၊ တည်တိုင်းသော၊ ယထာပဏိ
 ဟိတံ။ ထားတို့အားသော။ ဣမမေဝကာယံ၊ ဤရူပကာယခန္ဓာကိုယ်ကိုသာ
 လျှင်၊ ဓာတုသော၊ ဓာတ်အားဖြင့်။ ပစ္စဝေက္ခတိ၊ ဆင်ခြင်၏။ ကိံ၊ ပစ္စဝေက္ခတိ။
 အဘဟံသို့ဆင်ခြင်သနည်း။ မေ၊ ငါ၏။ ဣမသ္မိံ ကာယေ၊ ဤရူပကာယခန္ဓာ
 ကိုယ်၌။ ပထဝီဓာတု။ ပထဝီဓာတ်သည်လည်းကောင်း။ အာပေါဓာတု။
 အာပေါဓာတ်သည်လည်းကောင်း။ တေဇောဓာတု။ တေဇောဓာတ်သည်

လည်းကောင်း၊ ဝါယောဝံသတု၊ ဝါယောဓာတ်သည်လည်းကောင်း၊ အတ္တိ၊
 ရှိ၏။ ဣတိ၊ ဤသို့၊ ပစ္စဝေက္ခတိ၊ ဆင်ခြင်၏။ ဣတိ၊ ဤသို့၊ အဇ္ဈတ္တံ၊ မိမိသန္တာန်
 ခွဲဖြစ်သော၊ ကာယေဝါ၊ ရူပကာယ၌မူလည်း၊ ကာယာနုပသထိ၊ ရူပကာယကို
 အဘာန်ထလဲလဲရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏။ (ပ)၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဧဝံ
 ဝိခေါ၊ ဤသို့လျှင်၊ ဘိက္ခု၊ ရဟန်းသည်၊ ကာယေ၊ ရူပကာယ၌၊ ကာယာနုပသထိ
 ရူပကာယကိုအဘာန်ထလဲလဲရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏။ ။

ဤစာတုပဋိ၊ ဓာတ်မျှသာဟုနုလုံးသွင်းသောအပိုင်းသည်၊ နိဗ္ဗိတံ၊ ပြီးခြင်း
 သို့ရောက်ပြီ။ ။

၂၂။ ဘိက္ခဝေ၊ ရဟန်းတို့၊ ပုန၊ ထာဘန်၊ ပရံ၊ တပါးတို့လည်း၊ ဘိက္ခု၊ ရဟန်း
 သည်၊ သိဝထိကာယ၊ သင်းချိုင်း၌၊ ဆန္တိတိ၊ စွန့်အပ်သော၊ ကောဟမတံ၊
 သေ၍ကရက်ရှိပြီးသော၊ သရီရံဝါ၊ ကိုယ်ကိုလည်းကောင်း၊ နိဟမတံ၊ သေ၍
 နှစ်ရက်ရှိပြီးသော၊ သရီရံဝါ၊ ကိုယ်ကိုလည်းကောင်း၊ တိဟမတံ၊ သေ၍
 သုံးရက်ရှိပြီးသော၊ သရီရံဝါ၊ ကိုယ်ကိုလည်းကောင်း၊ ဥဗ္ဗုမာထကံ၊ ဖူးဖူး
 ရောင်ပြီးသော၊ သရီရံဝါ၊ ကိုယ်ကိုလည်းကောင်း၊ ဝိနိလကံ၊ ညိုညိုမဲမဲရှိ
 သော၊ သရီရံဝါ၊ ကိုယ်ကိုလည်းကောင်း၊ ဝိပုဗ္ဗကဇာဝံ၊ ယိုသောပြည်ရှိ
 သော၊ သရီရံဝါ၊ ကိုယ်ကိုလည်းကောင်း၊ ပသေယျ၊ မြင်ရာ၏။ သောဘိက္ခု။
 ထိုရဟန်းသည်၊ သရီရံသေယျထာဝိ၊ သူသေကောင်ပုပ် ကိုယ်ကောင်
 ကဲ့သို့၊ ဧဝံတထာ၊ ထိုအတူ၊ ဣမမေဝကာယံ၊ ဤမိမိ၏ခန္ဓာကိုယ်သို့သာလျှင်
 ဥပသံဟရတိ၊ ဆောင်၏။ ဣ ဥပသံဟရတိ၊ အဘယ်သို့ဆောင်သနည်း၊
 အယံဝိခေါကာယော၊ ဤငါ၏ရူပကာယခန္ဓာကိုယ်သည်လည်း၊ ဧဝံဓမ္မော။
 ဤသို့ဖြစ်ခြင်းသဘောရှိ၏။ ဧဝံတာဝိ၊ ဤသို့ဖြစ်လေ့ရှိ၏။ ဧဝံအနုတိတော။
 ဤသို့ဖြစ်ခြင်းသဘောကိုမလွန်နိုင်ချေ၊ ဣတိ၊ ဤသို့၊ ဥပသံဟရတိ၊ ဆောင်
 ၏။ ဣတိ၊ ဤသို့၊ အဇ္ဈတ္တံ၊ မိမိသန္တာန်ခွဲဖြစ်သော၊ ကာယေဝါ၊ ရူပကာယခန္ဓာ
 ကိုယ်၌လည်း၊ ကာယာနုပသထိ၊ ရူပကာယကိုအဘာန်ထလဲလဲရှုသည်ဖြစ်၍၊
 ဝိဟရတိ၊ နေ၏။ (ပ)၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဧဝံဝိခေါ၊ ဤသို့လည်း၊ ဘိက္ခု။
 ရဟန်းသည်၊ ကာယေ၊ ရူပကာယခန္ဓာကိုယ်၌၊ ကာယာနုပသထိ၊ ရူပကာယ
 ကိုအဘာန်ထလဲလဲရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏။ (ပ)၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ပုန၊
 ထာဘန်၊ ပရံ၊ တပါးတို့လည်း၊ ဘိက္ခု၊ ရဟန်းသည်၊ သိဝထိကာယ၊ သင်း
 ချိုင်း၌၊ ဆန္တိတိ၊ စွန့်အပ်သော၊ ကာကေဟိဝါ၊ ကျီးတို့သည်မူလည်း၊ ဓမ္မမာ
 နံ၊ ခဲအပ်သော၊ ကုထထေဟိဝါ၊ စွန့်ရှုတို့သည်မူလည်း၊ ဓမ္မမာနံ၊ ခဲအပ်သော။
 ဝိဇ္ဈေဟိဝါ၊ ထင်းတတို့သည်မူလည်း၊ ဓမ္မမာနံ၊ ခဲအပ်သော၊ ကကေဟိဝါ။

ဘုမ္မတီးဌာန်တို့သည်မူလည်း။ ခဇ္ဇမာနံ၊ ခဲအပ်သော၊ သုနဂေဟိဝါ၊ ခွေးတို့
သည်မူလည်း။ ခဇ္ဇမာနံ၊ ခဲအပ်သော၊ ဗျဠေဟိဝါ၊ ကျားတို့သည်မူလည်း။
ခဇ္ဇမာနံ၊ ခဲအပ်သော၊ ဒိပိဟိဝါ၊ သစ်တို့သည်မူလည်း။ ခဇ္ဇမာနံ၊ ခဲအပ်သော၊
သိင်္ဂါလေဟိဝါ၊ မြေခွေးတို့သည်မူလည်း။ ခဇ္ဇမာနံ၊ ခဲအပ်သော၊ ပိပိဇေဟိ၊
အထူးထူးအပြားပြားရှိကုန်သော၊ ပါဏကဇာထေဟိဝါ၊ မိုးအပေါင်းတို့
သည်မူလည်း။ ခဇ္ဇမာနံ၊ ခဲအပ်သော၊ သင်္ခါရံ၊ ကိုယ်ကို၊ ပဿေယျ၊ မြင်ရာ၏။
သောတိက္ခ၊ ထိုရဟန်းသည်။ သင်္ခါရံ၊ သေယျထာဝရံ၊ သူသေကောင်ဝင်
ကဲ့သို့၊ ဣမမေဝကာယံ၊ ဤမိမိခန္ဓာကိုယ်ကိုသာလျှင်၊ ဥပသံဟာရတိ။
ဆောင်၏။ ကိဉ္စပသံဟာရတိ၊ အဘယ်သို့ဆောင်သနည်း။ မေ၊ ငါ၏။ အယံ
ဝိခေါကာယော၊ ဤရူပကာယ ခန္ဓာကိုယ်သည်လည်း။ ဝေဓဗ္ဗော၊ ဤစို့
ဖြစ်ခြင်းသဘောရှိ၏။ ဝေဘာဝိ၊ ဤသို့ဖြစ်လေ့ရှိ၏။ ဝေအနုတိတော၊ ဤသို့
ဖြစ်ခြင်းသဘောကိုမလွန်နိုင်ချေ။ ဣတိ၊ ဤသို့၊ ဥပသံဟာရတိ၊ ဆောင်၏။
ဣတိ၊ ဤသို့၊ အန္တတ္ထံ၊ မိမိသန္တာန်၌ဖြစ်သော။ ကာယေဝါ၊ ရူပကာယ၌မူလည်း
ကာယာနုပသတိ၊ ရူပကာယကို အဘန် တလဲလဲရှုသည်ဖြစ်၍၊ ဝိဟာရတိ၊
နေ၏။ (ပ)၊ တိက္ခဏေ၊ ရဟန်းတို့၊ ဝေဝိခေါ၊ ဤသို့လည်း။ တိက္ခ၊ ရဟန်းသည်။
ကာယေ၊ ရူပကာယ၌၊ ကာယာနုပသတိ၊ ရူပကာယကိုအဘန်တလဲလဲရှုသည်
ဖြစ်၍၊ ဝိဟာရတိ၊ နေ၏။ တိက္ခဏေ၊ ရဟန်းတို့၊ ပုန၊ တဘန်၊ ပရံဇ္ဇ၊ ထပါးထုံ
လည်း။ တိက္ခ၊ ရဟန်းသည်။ သိဝထိကာယ၊ သင်းချိုင်း၌၊ ဆန္ဒိတံ၊ စွန့်အပ်
သော၊ သင်္ခါရံ၊ ကိုယ်ကို၊ ပဿေယျ၊ မြင်ရာ၏။ ကိဉ္စိသံ၊ အဘယ်သို့သဘောရှိ
သောကိုယ်ကို၊ ပဿေယျ၊ မြင်ရာသနည်း။ ဝေဓံသလောဟိတံ၊ အသားအ
သွေးနှင့်တကွဖြစ်သော၊ နှာရုသမ္ပန္တံ၊ အကြောအဖွဲ့ရှိသော၊ အဗ္ဗိကသင်္ခါလိကံ
အရိုးစုသာဖြစ်သော၊ သင်္ခါရံ၊ ကိုယ်ကို၊ နိဗ္ဗံသလောဟိတမက္ခိတံ၊ အသားမရှိ
သောသွေးတို့ဖြင့် လိမ်းကျအပ်သော၊ နှာရုသမ္ပန္တံ၊ အကြောအဖွဲ့ရှိသော၊
အဗ္ဗိကသင်္ခါလိကံ၊ အရိုးစုသာဖြစ်သော၊ သင်္ခါရံ၊ ကိုယ်ကို (ပ) သောတိက္ခ၊ ထို
ရဟန်းသည်။ တံအဗ္ဗိကသင်္ခါလိကံသေယျထာဝရံ၊ ထိုအသားအသွေးရှိသော
အကြောတို့ဖြင့်ဖွဲ့အပ်သော အရိုးစုသာဖြစ်သောအကောင်ကဲ့သို့၊ ဣမမေ
ဝကာယံ၊ ဤမိမိခန္ဓာကိုယ်ကို၊ ဥပသံဟာရတိ၊ ဆောင်၏။ အပဝတဓံသလော
ဟိတံ၊ အသားအသွေးမရှိသော၊ နှာရုသမ္ပန္တံ၊ အကြောအဖွဲ့ရှိသော၊ အဗ္ဗိက
သင်္ခါလိကံ၊ အရိုးစုသာဖြစ်သော၊ သင်္ခါရံ၊ ကိုယ်ကို၊ ပဿေယျ၊ မြင်ရာ၏။ သော
တိက္ခ၊ ထိုရဟန်းသည်။ ဣမမေဝကာယံ၊ ဤရူပကာယခန္ဓာကိုယ်ကို၊ တံသ
င်္ခါရံသေယျထာဝရံ၊ ထိုအသား အသွေးမရှိသောအကြောတို့ဖြင့်ဖွဲ့အပ်သော

အကောင်သို့၊ ဣမမေဝကာယံ၊ ဤရူပကာယခန္ဓာကိုယ်ကို၊ ဥပသံဟရတိ၊ ဆောင်၏၊ အညောနု၊ တပါးသော အရပ်မျက်နှာအတို့ဖြင့်၊ ဟတ္ထဗြိကံ၊ ထက်ရိုးကို၊ အညောနု၊ တပါးသော အရပ်မျက်နှာအတို့ဖြင့်၊ ပါဒဗြိကံ၊ ခြေရိုးကို၊ အညောနု၊ တပါးသော အရပ်မျက်နှာအတို့ဖြင့်၊ ဂေါပကဗြိကံ၊ ပဗျက်ရိုးကို၊ အညောနု၊ တပါးသော အရပ်မျက်နှာအတို့ဖြင့်၊ ဇေယျဗြိကံ၊ မြင်းခေါင်းရိုးကို၊ အညောနု၊ တပါးသော အရပ်မျက်နှာအတို့ဖြင့်၊ ဗြိရုဗြိကံ၊ ပေါင်းရိုးကို၊ အညောနု၊ တပါးသော အရပ်မျက်နှာအတို့ဖြင့်၊ ကမ္ပိဗြိကံ၊ ခါးရိုးကို၊ အညောနု၊ တပါးသော အရပ်မျက်နှာအတို့ဖြင့်၊ ဗာသုကဗြိကံ၊ နံရိုးကို၊ အညောနု၊ တပါးသော အရပ်မျက်နှာ အတို့ဖြင့်၊ ဝိဗ္ဗိဗြိကံ၊ ကျောက်ကုန်းရိုးကို၊ အညောနု၊ တပါးသော အရပ်မျက်နှာအတို့ဖြင့်၊ ခန္ဓဗြိကံ၊ ပခုံးရိုးကို၊ အညောနု၊ တပါးသော အရပ်မျက်နှာအတို့ဖြင့်၊ ဗာဟုဗြိကံ၊ ထက်ရုံးရိုးကို၊ အညောနု၊ တပါးသော အရပ်မျက်နှာအတို့ဖြင့်၊ အိသဗြိကံ၊ ပခုံးရိုးကို၊ အညောနု၊ တပါးသော အရပ်မျက်နှာအတို့ဖြင့်၊ ဝိသဗြိကံ၊ ထည်ပင်ရိုးကို၊ အညောနု၊ တပါးသော အရပ်မျက်နှာအတို့ဖြင့်၊ ဟနူကဗြိကံ၊ မေးရိုးကို၊ အညောနု၊ တပါးသော အရပ်မျက်နှာအတို့ဖြင့်၊ ကဏ္ဍဗြိကံ၊ နားရိုးကို၊ အညောနု၊ တပါးသော အရပ်မျက်နှာဖြင့်၊ ဓန္တဗြိကံ၊ သွားရိုးကို၊ အညောနု၊ တပါးသော အရပ်မျက်နှာအတို့ဖြင့်၊ သီသကဇာဟံ၊ ဥက္ခောင်းခွံကို၊ ဣတိ၊ ဤသို့၊ ဒိသာဝိဒိသာဟိ၊ တူရုသော အရပ်မျက်နှာတူရုမဟုတ်သော အရပ်မျက်နှာတို့ဖြင့်၊ ဝိက္ခိတ္တာဝိက္ခိတ္တာနိ၊ ပစ်အပ်ကုန်သော၊ အပဂဘသမ္ပန္နာနိ၊ အသားအသွေးအကြောမရှိကုန်သော၊ အဗြိကာနိ၊ အရိုးစုသာ ဖြစ်ကုန်သော၊ သရိရာနိ၊ ကိုယ်တို့ကို၊ ပဿေယျ၊ မြင်ရာ၏၊ သောတိက္ခ၊ ထိုရဟန်းသည်၊ အဗြိကာသရိရာနိ သေယျထာဝိ၊ အသားအသွေးအကြောမရှိသော အရိုးစုသာဖြစ်သော ကိုယ်တို့ကဲ့သို့၊ ဣမမေဝကာယံ၊ ဤရူပကာယခန္ဓာကိုယ်ကိုသာလျှင်၊ ဥပသံဟရတိ၊ ဆောင်၏၊ ကိံ ဥပသံဟရတိ၊ အဘယ်သို့ ဆောင်သနည်း၊ အယံဝိခေါကာယော၊ ဤရူပကာယခန္ဓာကိုယ်သည်လည်း၊ ဧဝံဓမ္မော၊ ဤသို့ဖြစ်ခြင်းသဘောရှိ၏၊ ဧဝံဘာဝိ၊ ဤသို့ဖြစ်လေ့ရှိ၏၊ ဧဝံအနုတိတော၊ ဤသို့ ဖြစ်ခြင်းသဘောကို မလွန်နိုင်ချေ၊ ဣတိ၊ ဤသို့၊ ဥပသံဟရတိ၊ ဆောင်၏ ဣတိ၊ ဤသို့၊ အဇ္ဈတ္တံ၊ မိမိသန္တာန်၌ ဖြစ်သော ကာယေဝါ၊ ရူပကာယ၌မူလည်း၊ ကာယာနူပသီ၊ ရူပကာယကို အဘယ်ဘယ်လဲ ရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏၊ (ပ)၊ တိက္ခဝေ၊ ရဟန်းတို့၊ ဧဝံဝိခေါ၊ ဤသို့လည်း၊ တိက္ခ၊ ရဟန်းသည်၊ ကာယေ၊ ရူပကာယ၌၊ ကာယာနူပသီ၊ ရူပကာယကို အဘယ်ဘယ်လဲ ရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏၊ တိက္ခ

ဝေ၊ ရဟန်းတို့၊ ဝုန်း၊ တဘန်၊ ပရံစ၊ တပါးတုံထည်း၊ ဘိက္ခု၊ ရဟန်းသည်။ ထိဝ
 ထိကာယ၊ သင်းချိုင်း၌၊ ဆူတိ၊ တွန်အပ်သော၊ သရီရံ၊ ကိုယ်ကို၊ ပသေယျ၊
 မြင်ရာ၏။ ကိဒိသံ၊ အဘယ်သို့ သဘောရှိသောကိုယ်ကို၊ ပသေယျ၊ မြင်
 ရာသည်။ သေတာနိ၊ ပြုကုန်သော၊ သင်္ခဏ္ဍပဋိဘာဂါနိ၊ ခရုသင်းအ
 ဆင်းနှင့်တူသော အဆင်းရှိကုန်သော၊ အဗ္ဗိကာနိ၊ အရိုးစုတို့ကို၊ ပုဗ္ဗကီ
 တာနိ၊ မြေမြှင့်တို့ဖြင့် ဖုံးကုန်သော၊ တေရောဝသိကာနိ၊ ကြာမြင့်စွာသော
 ကာလပတ်လုံးရိုးစွတ်ကုန်ပြီးသော၊ အဗ္ဗိကာနိ၊ အရိုးစုတို့ကို၊ ပုတိနိ၊ ခွေး
 မြေ ကုန်ပြီးသော၊ စုဗ္ဗကဇာတာနိ၊ မှုံမှုံညက်ညက်ဖြစ်၍ ဖရိဖရုကြကုန်
 သော၊ အဗ္ဗိကာနိ၊ အရိုးစုတို့ကို၊ ပသေယျ၊ မြင်ရာ၏။ သေဘိက္ခု၊ ထိုရဟန်း
 သည်။ သရီရံသေယျထာပီ၊ ကိုယ်ကောင်ပုပ်ကဲ့သို့၊ ဣမမေဝကာယံ၊ ဤ
 ရူပကာယခန္ဓာကိုယ်ကိုသာလျှင်၊ ဥပသံဟရတိ၊ ဆောင်၏။ ကိ ဥပသံဟ
 ရတိ၊ အဘယ်သို့ ဆောင်သနည်း၊ အသိဝိခါကာယော၊ ဤရူပကာယခန္ဓာ
 ကိုယ်သည်လည်း၊ ဧဝံဓမ္မော၊ ဤသို့ဖြစ်ခြင်းသဘောရှိ၏။ ဧဝံဘာပိ၊ ဤသို့
 ဖြစ်လေ့ရှိ၏။ ဧဝံအနတိတော၊ ဤသို့ ဖြစ်ခြင်း သဘောကို မလွန်နိုင်ချေ၊
 ဣတိ၊ ဤသို့ ဥပသံဟရတိ၊ ဆောင်၏။ ဣတိ၊ ဤသို့၊ အဇ္ဈတ္တံ၊ မိမိသန္တာန်၌
 ဖြစ်သော၊ ကာယေဝါ၊ ရူပကာယ၌မူထည်း၊ ကာယာနုပသယိ၊ ရူပကာယကို
 အဘန်တလဲလဲရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏။ ဗဟိဒ္ဓါ၊ သူတပါးသန္တာန်၌ဖြစ်
 သော၊ ကာယေဝါ၊ ရူပကာယ၌ မူထည်း၊ ကာယာနုပသယိ၊ ရူပကာယကိုအ
 ဘန်တလဲလဲရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏။ အဇ္ဈတ္တဗဟိဒ္ဓါ၊ ရံခါမိမိသန္တာန်
 ရံခါသူတပါးသန္တာန်၌ဖြစ်သော၊ ကာယေဝါ၊ ရူပကာယ၌မူထည်း၊ ကာယာ
 နုပသယိ၊ ရူပကာယကိုအဘန်တလဲလဲရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏။ ကာယ
 သိ၊ ရူပကာယ၌၊ သရဒယဓမ္မာနုပသယိဝါ၊ ဖြစ်ခြင်း သဘောကိုအဘန်တ
 လဲလဲရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏။ ကာယသိ၊ ရူပကာယ၌ထည်း၊ ဝယဓမ္မာ
 နုပသယိဝါ၊ ပျက်ခြင်း သဘောကိုအဘန်တလဲလဲရှုသည်ဖြစ်၍လည်း၊ ဝိဟရ
 တိ၊ နေ၏။ ကာယသိ၊ ရူပကာယခန္ဓာကိုယ်၌၊ သရဒယဝယဓမ္မာနုပသယိဝါ၊
 ဖြစ်ခြင်းပျက်ခြင်း သဘောကိုအဘန်တလဲလဲ ရှုသည်ဖြစ်၍လည်း၊ ဝိဟရ
 တိ၊ နေ၏။ ကာယော၊ ရူပကာယသည်။ အတ္ထိရှိ၏။ ဣတိဝါပန၊ ဤသို့မူထည်း
 အသဘိက္ခု၊ ထိုရဟန်း၏၊ သတိ၊ သတိသည်။ ပဗ္ဗုပဗ္ဗိတာ၊ ရှေးရှုထင်
 သည်။ ပေ၊ သတိ၊ ဖြစ်၏။ ယာဝဒေဝဥာဏမတ္တာယ၊ ဥာဏကိုပွားစေခြင်း
 အကျိုး ဥါသာလျှင်လည်းကောင်း၊ ယာဝဒေဝပဋိသတိမတ္တာယ၊ သတိကို
 ပွားစေခြင်းအကျိုး ဥါသာလျှင်လည်းကောင်း၊ အနိသိတောစ၊ တထာမာန

မူလပဏ္ဏာသ-ပါဠိတော်နိဿယ

ဒိဋ္ဌိတို့သည်မရှိအပ်သည်ဖြစ်၍သာလျှင်၊ ဝိဟရတိ၊ နေ၏။ ထောကော၊ ဥပါဒါ
 နက္ခန္ဓာဟူသောထောက၌၊ ကိဋ္ဌိ၊ တရံ တချီသော ရုပ်နာမ်တရားသဘောကို။
 အတ္တာတိဝါ၊ ငါ၏ကိုယ်ဟူ၍ လည်းကောင်း၊ အတ္တနိယန္တိဝါ၊ ငါ၏ကိုယ်
 နှင့်စပ်၍ဖြစ်၏ဟူ၍လည်းကောင်း။ နစ္စပါဒိယတိ၊ မစွဲထမ်းအပ်၊ ဘိက္ခဝေ၊
 ရဟန်းတို့၊ ဝေဝိခေါ၊ ဤသို့လည်း၊ ဘိက္ခု၊ ရဟန်းသည်။ ကာယေ၊ ရူပကာယ
 ခန္ဓာကိုယ်၌။ ကာယာနုပသတိ၊ ရူပကာယခန္ဓာကိုယ်ကို အဘန် တလဲလဲ
 ရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏။ ။

နဝထိဝထိကပဗ္ဗံ၊ ကိုးပါးသောသင်းချိုင်းအပိုင်းသည်။ နိဋ္ဌိတံ၊ ပြီးခြင်း
 သို့ရောက်ပြီ။

ရဒ္ဓသ၊ တဆဲ့ထေးပါး ကုန်သော၊ ကာယာနုပဿနာ သတိပဋ္ဌာနာ၊ ကာ
 ယာနုပဿနာသတိပဋ္ဌာနတို့သည်။ နိဋ္ဌိတာ၊ ပြီးခြင်းသို့ရောက်ကုန်ပြီ။ ။
 ၂။ ဘိက္ခဝေ၊ ရဟန်းတို့။ ကထဉ္စ၊ အဘယ်သို့လျှင်၊ ဘိက္ခု၊ ရဟန်းသည်။
 ဝေဒနာသု၊ ဝေဒနာတို့၌။ ဝေဒနာနုပသတိ၊ ဝေဒနာကိုအဘန် တလဲလဲရှုသည်
 ဖြစ်၍၊ ဝိဟရတိ၊ နေထုနည်း။ ဘိက္ခဝေ၊ ရဟန်းတို့၊ ဣဓ၊ ဤငါ့ဘုရားသာသနာ
 ကော်၌။ ဘိက္ခု၊ ရဟန်းသည်။ သုခံ၊ သုခဖြစ်သော။ ဝေဒနံ၊ ဝေဒနာကို။
 ဝေဒိယမာနော၊ ခံစားသည် ဖြစ်၍၊ အဟံ၊ ငါသည်။ သုခံ၊ သုခ ဖြစ်သော။
 ဝေဒနံ၊ ဝေဒနာကို။ ဝေဒိယာမိ၊ ခံစား၏။ ဣတိ၊ ဤသို့။ ပဇာနာတိ၊ အပြား
 အားဖြင့်ထိ၏။ ဒုက္ခံ၊ ဒုက္ခဖြစ်သော။ ဝေဒနံ၊ ဝေဒနာကို။ ဝေဒိယမာနော၊
 ခံစားသည်ဖြစ်၍၊ အဟံ၊ ငါသည်။ ဒုက္ခံ၊ ဒုက္ခဖြစ်သော။ ဝေဒနံ၊ ဝေဒနာကို။
 ဝေဒိယာမိ၊ ခံစား၏။ ဣတိ၊ ဤသို့။ ပဇာနာတိ၊ အပြားအားဖြင့်ထိ၏။ အဒုက္ခ
 မသုခံ၊ အဒုက္ခမသုခဖြစ်သော။ ဝေဒနံ၊ ဝေဒနာကို။ ဝေဒိယမာနော၊ ခံစား
 သည်ဖြစ်၍၊ အဟံ၊ ငါသည်။ အဒုက္ခမသုခံ၊ အဒုက္ခမသုခဖြစ်သော။ ဝေဒနံ၊
 ဝေဒနာကို။ ဝေဒိယာမိ၊ ခံစား၏။ ဣတိ၊ ဤသို့။ ပဇာနာတိ၊ အပြားအားဖြင့်ထိ
 ၏။ သာမိသံ၊ ကာမဂုဏ်နှင့်ရောသော၊ သုခံ၊ သုခဖြစ်သော။ ဝေဒနံ၊ ဝေဒနာ
 ကိုမူလည်း။ ဝေဒိယမာနော၊ ခံစားသည်ဖြစ်၍၊ အဟံ၊ ငါသည်။ သာမိသံ၊
 ကာမဂုဏ်နှင့်ရောသော၊ သုခံ၊ သုခဖြစ်သော။ ဝေဒနံ၊ ဝေဒနာကို။ ဝေဒိယာမိ၊
 ခံစား၏။ ဣတိ၊ ဤသို့။ ပဇာနာတိ၊ အပြားအားဖြင့်ထိ၏။ နိရာမိသံ၊ ကာမဂုဏ်
 နှင့်မရောသော၊ သုခံ၊ သုခဖြစ်သော။ ဝေဒနံ၊ ဝေဒနာကိုမူလည်း။ ဝေဒိယ
 မာနော၊ ခံစားသည်ဖြစ်၍၊ အဟံ၊ ငါသည်။ နိရာမိသံ၊ ကာမဂုဏ်နှင့်မရော
 သော၊ သုခံ၊ သုခဖြစ်သော။ ဝေဒနံ၊ ဝေဒနာကို။ ဝေဒိယာမိ၊ ခံစား၏။ ဣတိ၊
 ဤသို့။ ပဇာနာတိ၊ အပြားအားဖြင့်ထိ၏။ သာမိသံ၊ ကာမဂုဏ်နှင့်ရောသော။

ဒုက္ခံ၊ ဒုက္ခဖြစ်သော၊ ဝေဒနံ၊ ဝေဒနာကိုမူလည်း၊ ဝေဒိယမာနော၊ ခံစားသည်ဖြစ်၍၊ အဟံ၊ ငါသည်၊ သာမိသံ၊ ကာမဂုဏ်နှင့်ရောသော၊ ဒုက္ခံ၊ ဒုက္ခဖြစ်သော၊ ဝေဒနံ၊ ဝေဒနာကို၊ ဝေဒိယာမိ၊ ခံစား၏၊ ဣတိ၊ ဤသို့၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ နိရာမိသံ၊ ကာမဂုဏ်နှင့်မရောသော၊ ဒုက္ခံ၊ ဒုက္ခဖြစ်သော၊ ဝေဒနံ၊ ဝေဒနာကို၊ ဝေဒိယမာနော၊ ခံစားသည်ဖြစ်၍၊ အဟံ၊ ငါသည်၊ သာမိသံ၊ ကာမဂုဏ်နှင့်မရောသော၊ ဒုက္ခံ၊ ဒုက္ခဖြစ်သော၊ ဝေဒနံ၊ ဝေဒနာကို၊ ဝေဒိယာမိ၊ ခံစား၏၊ ဣတိ၊ ဤသို့၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ သာမိသံ၊ ကာမဂုဏ်နှင့်ရောသော၊ အဒုက္ခမသုခံ၊ အဒုက္ခမသုခဖြစ်သော၊ ဝေဒနံ၊ ဝေဒနာကိုမူလည်း၊ ဝေဒိယမာနော၊ ခံစားသည်ဖြစ်၍၊ အဟံ၊ ငါသည်၊ သာမိသံ၊ ကာမဂုဏ်နှင့်ရောသော၊ အဒုက္ခမသုခံ၊ အဒုက္ခမသုခဖြစ်သော၊ ဝေဒနံ၊ ဝေဒနာကို၊ ဝေဒိယာမိ၊ ခံစား၏၊ ဣတိ၊ ဤသို့၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ နိရာမိသံ၊ ကာမဂုဏ်နှင့်မရောသော၊ အဒုက္ခမသုခံ၊ အဒုက္ခမသုခဖြစ်သော၊ ဝေဒနံ၊ ဝေဒနာကိုမူလည်း၊ ဝေဒိယမာနော၊ ခံစားသည်ဖြစ်၍၊ အဟံ၊ ငါသည်၊ သာမိသံ၊ ကာမဂုဏ်နှင့်မရောသော၊ အဒုက္ခမသုခံ၊ အဒုက္ခမသုခဖြစ်သော၊ ဝေဒနံ၊ ဝေဒနာကို၊ ဝေဒိယာမိ၊ ခံစား၏၊ ဣတိ၊ ဤသို့၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ ဣတိ၊ ဤသို့၊ အဇ္ဈတ္တံ၊ မိမိသန္တာန်၌ ဖြစ်ကုန်သော၊ ဝေဒနာသုဝါ၊ ဝေဒနာတို့၌လည်း၊ ဝေဒနာနုပသထိ၊ ဝေဒနာကို အဘန်တလဲလဲရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏၊ ဗဟိဒ္ဓါ၊ သူတပါးသန္တာန်၌ ဖြစ်ကုန်သော၊ ဝေဒနာသုဝါ၊ ဝေဒနာတို့၌လည်း၊ ဝေဒနာနုပသထိ၊ ဝေဒနာကို အဘန်တလဲလဲရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏၊ အဇ္ဈတ္တံ၊ ဗဟိဒ္ဓါ၊ ရံခါမိမိသန္တာန် ရံခါသူတပါးသန္တာန်၌ဖြစ်ကုန်သော၊ ဝေဒနာသုဝါ၊ ဝေဒနာတို့၌လည်း၊ ဝေဒနာနုပသထိ၊ ဝေဒနာကို အဘန်တလဲလဲရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏၊ ဝေဒနာသုဝါ၊ ဝေဒနာတို့၌လည်း၊ သမုဒယဝဋ္ဋာနုပသထိ၊ ဖြစ်ခြင်း သဘောကို အဘန်တလဲလဲရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏၊ ဝေဒနာသုဝါ၊ ဝေဒနာတို့၌လည်း၊ ဝေဒနာနုပသထိ၊ ဝေဒနာကို အဘန်တလဲလဲရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏၊ ဝေဒနာသုဝါ၊ ဝေဒနာတို့၌လည်း၊ သမုဒယဝဋ္ဋာနုပသထိ ဖြစ်ခြင်းပျက်ခြင်း သဘောကို အဘန်တလဲလဲရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏၊ ဝေဒနာ၊ ဝေဒနာမည်၊ အတ္ထိ၊ ဤ၏၊ ဣတိ၊ ဝါပန၊ ဤသို့မူလည်း၊ အဘဘဝိက္ခု၊ နော၊ ထိုရဟန်း၏၊ သတိ၊ သတိသည်၊ ပဗ္ဗု၊ ပဗ္ဗိတာ၊ ငှေးရှုထင်သည်၊ ဟောတိ၊ ဖြစ်၏၊ ယာဝဇေဝဉာဏမတ္တာယ၊ ဉာဏ်ကိုပွားစေခြင်းအကျိုးငှါသာလျှင်လည်းကောင်း၊ ယာဝဇေဝပဒိုသာတိမတ္တာယ၊ သတိကိုပွားစေခြင်းအကျိုး

ဌာသာလျှင်ထည်းကောင်း၊ အနိဗ္ဗိသိတောစ၊ တဏှာမာနဒိဋ္ဌိ ဖျိသညမေဓိ
 အပ်သည်ဖြစ်၍သာလျှင်၊ ဝိဟရတိ၊ နေ၏၊ ထောကော၊ ဥပါဒါနက္ခန္ဓာဟူသော
 လောကဋ္ဌိ၊ ကိဉ္စိ၊ တရံထရသောနာမ်ရုပ်တရားသဘောကို၊ အတ္တဗ္ဗတိဝါ၊
 ငါ၏ကိုယ်ဟူ၍ထည်းကောင်း၊ အတ္တနိယန္တိဝါ၊ ငါ၏ ကိုယ်နှင့်စပ်၍ဖြစ်၏
 ဟူ၍ထည်းကောင်း၊ နဝဥပါဒိယတိ၊ မစွဲထမ်းအပ်၊ သိက္ခဝေ၊ ရဟန်းတို့၊ ဧဝံ
 ဝိခေါ၊ ဤသို့ထည်း၊ သိက္ခု၊ ရဟန်းသည်၊ ဝေဒနာသု၊ ဝေဒနာတို့၌၊ ဝေဒနာနူ
 ပဿိ၊ ဝေဒနာကိုအဘန်ထလဲလဲရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏၊ ၂။ ဝေဒနာ
 နူပဿနာ၊ ဝေဒနာနူပဿနာသည်၊ နိဋ္ဌိတာ၊ ပြီးခြင်းသို့ရောက်ပြီ၊ ၂။
 သိက္ခဝေ၊ ရဟန်းတို့၊ ကထဉ္စ၊ အဘယ်သို့လျှင်၊ သိက္ခု၊ ရဟန်းသည်၊ ဝိက္ခေ
 ဝိတံ၌၊ ဝိက္ခာနူပဿိ၊ စိတ်ကိုအဘန်ထလဲလဲရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေသ
 နည်း၊ သိက္ခဝေ၊ ရဟန်းတို့၊ ဣဝ၊ ဤငါတရားသာသနာတော်၌၊ သိက္ခု၊ ရဟန်း
 သည်၊ သရာဝံ၊ ရာဂနှင့်တကွဖြစ်သော၊ ဝိတ္တံဝါ၊ စိတ်ကိုထည်း၊ သရာဝံ၊ ရာဂ
 နှင့်တကွဖြစ်သော၊ ဝိတ္တံ၊ စိတ်ထည်း၊ ဣတိ၊ ဤသို့၊ ပဇာနာတိ၊ အပြားအား
 ဖြင့်သိ၏၊ ဝိတရာဝံ၊ ကင်းသောရာဂရှိသော၊ ဝိတ္တံဝါ၊ စိတ်ကိုထည်း၊ ဝိတရာ
 ဝံ၊ ကင်းသောရာဂရှိသော၊ ဝိတ္တံ၊ စိတ်ထည်း၊ ဣတိ၊ ဤသို့၊ ပဇာနာတိ၊ အပြား
 အားဖြင့်သိ၏၊ သဒေါသံ၊ ဒေါသနှင့်တကွဖြစ်သော၊ ဝိတ္တံဝါ၊ စိတ်ကိုထည်း၊
 သဒေါသံ၊ ဒေသနှင့်တကွဖြစ်သော၊ ဝိတ္တံ၊ စိတ်ထည်း၊ ဣတိ၊ ဤသို့၊ ပဇာနာ
 တိ၊ အပြားအားဖြင့်သိ၏၊ ဝိတဒေါသံ၊ ကင်းသောဒေါသရှိသော၊ ဝိတ္တံဝါ၊
 စိတ်ကိုထည်း၊ ဝိတဒေါသံ၊ ကင်းသောဒေါသရှိသော၊ ဝိတ္တံ၊ စိတ်ထည်း၊
 ဣတိ၊ ဤသို့၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ သမေဟံ၊ မောဟနှင့်တကွ
 ဖြစ်သော၊ ဝိတ္တံဝါ၊ စိတ်ကိုထည်း၊ သမေဟံ၊ မောဟနှင့်တကွဖြစ်သော၊
 ဝိတ္တံ၊ စိတ်ထည်း၊ ဣတိ၊ ဤသို့၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ ဝိတမေဟံ၊
 ကင်းသောမောဟရှိသော၊ ဝိတ္တံဝါ၊ စိတ်ကိုထည်း၊ ဝိတမေဟံ၊ ကင်းသော
 မောဟရှိသော၊ ဝိတ္တံ၊ စိတ်ထည်း၊ ဣတိ၊ ဤသို့၊ ပဇာနာတိ၊ အပြားအားဖြင့်သိ
 ၏၊ သံဝိတ္တံ၊ တွန့်သော၊ ဝိတ္တံဝါ၊ စိတ်ကိုထည်း၊ သံဝိတ္တံ၊ တွန့်သော၊ ဝိတ္တံ၊
 စိတ်ထည်း၊ ဣတိ၊ ဤသို့၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ ဝိက္ခတ္တံ၊ ချုံလွင့်
 သော၊ ဝိတ္တံဝါ၊ စိတ်ကိုထည်း၊ ဝိဝိတ္တံ၊ ချုံလွင့်သော၊ ဝိတ္တံ၊ စိတ်ထည်း၊ ဣတိ၊
 ဤသို့၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ မဟဂ္ဂတံ၊ မဟဂ္ဂုတ်ဖြစ်သော၊
 ဝိတ္တံဝါ၊ စိတ်ကိုထည်း၊ မဟဂ္ဂတံ၊ မဟဂ္ဂုတ်ဖြစ်သော၊ ဝိတ္တံ၊ စိတ်ထည်း၊
 ဣတိ၊ ဤသို့၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ အမဟဂ္ဂတံ၊ မဟဂ္ဂုတ်မဟုတ်
 သော၊ ဝိတ္တံ၊ ဝါစိတ်ကိုထည်း၊ အမဟဂ္ဂတံ၊ မဟဂ္ဂုတ်မဟုတ်သော၊ ဝိတ္တံ၊

စိတ်တည်း။ ဣတိ။ ဤသို့။ ပဇာနာတိ။ အပြားအားဖြင့် သိ၏။ သဥတ္တရုံ။ မိမိထက်လွန်သောထရားရှိသော။ စိတ္တံဝါ။ စိတ်ကိုလည်း။ သဥတ္တရုံ။ မိမိထက်လွန်သောထရားရှိသော။ စိတ္တံ။ စိတ်တည်း။ ဣတိ။ ဤသို့။ ပဇာနာတိ။ အပြားအားဖြင့်သိ၏။ အနုတ္တရုံ။ မိမိထက်လွန်သောထရားမရှိသော။ စိတ္တံဝါ။ စိတ်ကိုလည်း။ အနုတ္တရုံ။ မိမိထက်လွန်သောထရားမရှိသော။ စိတ္တံ။ စိတ်တည်း။ ဣတိ။ ဤသို့။ ပဇာနာတိ။ အပြားအားဖြင့်သိ၏။ သမာဟိတံ။ ဥပစာရသမာမိအပ္ပနာသမာမိနှင့်ယှဉ်သော။ စိတ္တံဝါ။ စိတ်ကိုလည်း။ သမာဟိတံ။ ဥပစာရသမာမိအပ္ပနာသမာမိနှင့်ယှဉ်သော။ စိတ္တံ။ စိတ်တည်း။ ဣတိ။ ဤသို့။ ပဇာနာတိ။ အပြားအားဖြင့်သိ၏။ အသမာဟိတံ။ ဥပစာရသမာမိအပ္ပနာသမာမိနှင့်မယှဉ်သော။ စိတ္တံဝါ။ စိတ်ကိုလည်း။ အသမာဟိတံ။ ဥပစာရသမာမိအပ္ပနာသမာမိနှင့်မယှဉ်သော။ စိတ္တံ။ စိတ်တည်း။ ဣတိ။ ဤသို့။ ပဇာနာတိ။ အပြားအားဖြင့်သိ၏။ ဝိရတ္တံ။ တဒင်္ဂပဟာနံဝိက္ခန္တုပဟာနံ၏အစွမ်းဖြင့်ကိလေသာတို့မှလွတ်သော။ စိတ္တံဝါ။ စိတ်ကိုလည်း။ ဝိရတ္တံ။ တဒင်္ဂပဟာနံဝိက္ခန္တုပဟာနံ၏အစွမ်းဖြင့်ကိလေသာတို့မှလွတ်သော။ စိတ္တံ။ စိတ်တည်း။ ဣတိ။ ဤသို့။ ပဇာနာတိ။ အပြားအားဖြင့်သိ၏။ အဝိရတ္တံ။ တဒင်္ဂပဟာနံဝိက္ခန္တုပဟာနံ၏အစွမ်းအားဖြင့်ကိလေသာတို့မှမလွတ်သော။ စိတ္တံဝါ။ စိတ်ကိုလည်း။ အဝိရတ္တံ။ တဒင်္ဂပဟာနံဝိက္ခန္တုပဟာနံ၏အစွမ်းအားဖြင့်ကိလေသာတို့မှမလွတ်သော။ စိတ္တံ။ စိတ်တည်း။ ဣတိ။ ဤသို့။ ပဇာနာတိ။ အပြားအားဖြင့်သိ၏။ ဣတိ။ ဤသို့။ အတ္တိတ္တံ။ မိမိသန္တာန်၌ဖြစ်သော။ စိတ္တေဝါ။ စိတ်၌လည်း။ စိတ္တာနုပဿီ။ စိတ်ကိုအဘန်တလဲလဲရှုသည်ဖြစ်၍။ ဝိဟရတိ။ နေ၏။ ဗဟိဒ္ဓါ။ သူတပါးသန္တာန်၌ဖြစ်သော။ စိတ္တေဝါ။ စိတ်၌လည်း။ စိတ္တာနုပဿီ။ စိတ်ကိုအဘန်တလဲလဲရှုသည်ဖြစ်၍။ ဝိဟရတိ။ နေ၏။ အတ္တိတ္တံ။ ခုခါမိမိသန္တာန်ခုခါသူတပါးသန္တာန်၌ဖြစ်သော။ စိတ္တေဝါ။ စိတ်၌လည်း။ စိတ္တာနုပဿီ။ စိတ်ကိုအဘန်တလဲလဲရှုသည်ဖြစ်၍။ ဝိဟရတိ။ နေ၏။ စိတ္တတ္ထိံဝါ။ စိတ်၌လည်း။ သရဒယဝယဓမ္မာနုပဿီ။ ဖြစ်ခြင်းပျက်ခြင်းသဘောကိုအဘန်တလဲလဲရှုသည်ဖြစ်၍။ ဝိဟရတိ။ နေ၏။ စိတ္တတ္ထိံဝါ။ စိတ်၌လည်း။ သရဒယဝယဓမ္မာနုပဿီ။ ဖြစ်ခြင်းပျက်ခြင်းသဘောကိုအဘန်တလဲလဲရှုသည်ဖြစ်၍။ ဝိဟရတိ။ နေ၏။ စိတ္တံ။ စိတ်သည်။ အတ္တိံရှိ၏။ ဣတိဝါပန။ ဤသို့မူလည်း။ အသဘိက္ခာနော။ ထိုရဟန်း၏။ သတိ။ သတိသည်။ ပစ္စုပဋိတံ။ ရှေးရှုထင်သည်။ ဟောတိ။ ဖြစ်၏။ ယာဝဒေဝဉာဏမတ္တာယ။ ဉာဏ်ကိုပွားစေခြင်းအကျိုးငှာ

သာယျင်ထည်းကောင်း၊ ယာဝဒေဝပဗ္ဗိသတိမတ္တာယ၊ သတိကံပွါးစေခြင်း
 အကျိုးငှါသာယျင်ထည်းကောင်း၊ အနိဿိတောစ၊ ထဏှာမာနဒိဗ္ဗိတုံသညံ
 မဒိအပ်သည်ဖြစ်၍သာယျင်၊ ဝိဟရတိ၊ နေ၏၊ လောကေ၊ ဥပါဒါနက္ခန္ဓာဟု
 သောလောကဋ္ဌ၊ ကိဗ္ဗိ၊ ထရံထရသောရုပ်နာမ်ထရားသတောကို၊ အတ္တာ
 တိဝါ၊ ငါ၏ကိုယ်ဟူ၍ထည်းကောင်း၊ အတ္တနိယန္တိဝါ၊ ငါ၏ကိုယ်နှင့်စပ်၍
 ဖြစ်၏ဟူ၍ထည်းကောင်း၊ နုတ္တပါဒိယံတိ၊ မစွဲလမ်းအမ်းဘိက္ခဝေ၊ ရဟန်း
 တို့၊ ဝေဝိခေါ၊ ဤသို့ထည်း၊ ဘိက္ခု၊ ရဟန်းသည်၊ ဝိတ္တေ၊ ဝိတ်၌၊ ဝိတ္တာနုပဿီ၊
 ဝိတ်ကိုအဘန်တလဲလဲရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏၊ ၂၊ ဝိတ္တာနုပဿနာ၊
 ဝိတ္တာနုပဿနာသည်၊ နိဗ္ဗိတာ၊ ပြီးခြင်းသို့ရောက်ပြီ၊ ၂။

၅။ ဘိက္ခဝေ၊ ရဟန်းတို့၊ ကထဉ္စ၊ အဘယ်သို့လျှင်၊ ဘိက္ခု၊ ရဟန်းသည်။
 ဝဗ္ဗေသု၊ နိဝရဏစသောတရားတို့၌၊ ဝဗ္ဗာနုပဿီ၊ နိဝရဏစသောတရားကို
 အဘန်တလဲလဲရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေသနည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဣ
 ဤငါတရားသာသနာတော်၌၊ ဘိက္ခု၊ ရဟန်းသည်၊ ပဉ္စသု၊ ငါးပါးကုန်သော။
 နိဝရဏေသု၊ နိဝရဏဖြစ်ကုန်သော၊ ဝဗ္ဗေသု၊ တရားတို့၌၊ ဝဗ္ဗာနုပဿီ၊ တရား
 ကိုအဘန်တလဲလဲရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏၊ ဘိက္ခဝေ၊ ရဟန်းတို့။
 ကထဉ္စ၊ အဘယ်သို့လျှင်၊ ဘိက္ခု၊ ရဟန်းသည်။ ပဉ္စသု၊ ငါးပါးကုန်သော။
 နိဝရဏေသု၊ နိဝရဏဖြစ်ကုန်သော၊ ဝဗ္ဗေသု၊ တရားတို့၌၊ ဝဗ္ဗာနုပဿီ၊ တရား
 ကိုအဘန်တလဲလဲရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေသနည်း၊ ဘိက္ခဝေ၊ ရဟန်းတို့။
 ဣ၊ ဤငါတရားသာသနာတော်၌၊ ဘိက္ခု၊ ရဟန်းသည်။ သန္တံ၊ မိမိ၌ထင်ရှား
 ရှိသော၊ အဇ္ဈတ္တံ၊ မိမိခန္ဓာပဉ္စကသန္တာန်၌ဖြစ်သော၊ ကာမတ္တန္တံ၊ ကာမတ္တန္တံကို။
 မေ၊ ငါ၏၊ အဇ္ဈတ္တံ၊ အတွင်းသန္တာန်၌၊ ကာမတ္တန္တံ၊ ကာမတ္တန္တံသည်။ အတ္ထိ၊
 ရှိ၏၊ ဣတိ၊ ဤသို့၊ ပဇာနာတိ၊ အပြားအားဖြင့်ထိ၏၊ အသန္တံ၊ မိမိ၌ထင်ရှားမရှိ
 သော၊ အဇ္ဈတ္တံ၊ မိမိ၏ခန္ဓာပဉ္စကသန္တာန်၌ဖြစ်သော၊ ကာမတ္တန္တံ၊ ကာမတ္တန္တံ
 ကိုထည်း၊ မေ၊ ငါ၏၊ အဇ္ဈတ္တံ၊ အတွင်းသန္တာန်၌၊ ကာမတ္တန္တံ၊ ကာမတ္တန္တံသည်
 နတ္ထိ၊ မရှိ၏၊ ဤသို့၊ ပဇာနာတိ၊ အပြားအားဖြင့်ထိ၏၊ ယထာစယေနကာရ
 ဏေန၊ အကြင် အကြောင်းဖြင့်ထည်း။ အနုပ္ပန္နဿ၊ မဖြစ်သေးသော၊ ကာ
 မတ္တန္တံ၊ ကာမတ္တန္တံ၏၊ ဥပါဒေါ၊ ဖြစ်ခြင်းသည်။ ဟောတိ၊ ဖြစ်၏၊ ထဉ္စ
 ကာရံတိ၊ ထိုအကြောင်းကိုထည်း၊ ပဇာနာတိ၊ အပြားအားဖြင့်ထိ၏၊ ယထာ
 စယေနကာရဏေန၊ အကြင်အကြောင်းဖြင့်ထည်း။ ဥပ္ပန္နသပ၊ ဖြစ်ပြီးသော၊
 ကာမတ္တန္တံ၊ ကာမတ္တန္တံကို၊ ပဟာနံ၊ ပယ်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။
 ဘဉ္စ၊ ထိုကာမတ္တန္တံကိုပယ်ကြောင်းကိုထည်း။ ပဇာနာတိ၊ အပြားအားဖြင့်

သိင်္ဃိယထာစယေနကာရဏေန၊ အကြင်အကြောင်းဖြင့်လည်း၊ ပဟိနဿ၊ ပယ်ပြီးသော၊ ကာမတ္တန္တဿ၊ ကာမတ္တန္တဏှိ၊ အာယတိ၊ နောင်အခါ၌၊ အနုပ္ပါဒေါ၊ မဖြစ်ခြင်းသည်၊ ဟောတိ၊ ဖြစ်၏၊ တဉ္စ၊ ထိုကာမတ္တန္တဏှိ တဘန်မဖြစ်ကြောင်းကိုလည်း၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ သန္တံ၊ မိမိ၌ထင်ရှားရှိသော၊ အဇ္ဈတ္တံ၊ မိမိခန္ဓာပဉ္စကသန္တာန်၌ဖြစ်သော၊ ဗျာပါဒံ၊ ဗျာပါဒကို၊ မေ၊ ငါ၏၊ အဇ္ဈတ္တံ၊ အတွင်းသန္တာန်၌၊ ဗျာပါဒေါ၊ ဗျာပါဒသည်၊ အတ္ထိ၊ ရှိ၏၊ ဣတိ၊ ဤသို့၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ အသန္တံ၊ မိမိ၌ထင်ရှားမရှိသော၊ အဇ္ဈတ္တံ၊ မိမိခန္ဓာပဉ္စကသန္တာန်၌ဖြစ်သော၊ ဗျာပါဒံ၊ ဗျာပါဒကိုလည်း၊ မေ၊ ငါ၏၊ အဇ္ဈတ္တံ၊ အတွင်းသန္တာန်၌၊ ဗျာပါဒေါ၊ ဗျာပါဒသည်၊ နတ္ထိ၊ မရှိ၊ ဣတိ၊ ဤသို့၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ သထာစယေနကာရဏေန၊ အကြင်အကြောင်းဖြင့်လည်း၊ အနုပ္ပန္နဿ၊ မဖြစ်သေးသော၊ ဗျာပါဒဿံ၊ ဗျာပါဒ၏၊ ဥပ္ပါဒေါ၊ ဖြစ်ခြင်းသည်၊ ဟောတိ၊ ဖြစ်၏၊ တဉ္စ၊ ထိုဗျာပါဒ၏ဖြစ်ကြောင်းကိုလည်း၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ သထာစယေနကာရဏေန၊ အကြင်အကြောင်းဖြင့်လည်း၊ ဥပ္ပန္နဿ၊ ဖြစ်ပြီးသော၊ ဗျာပါဒဿံ၊ ဗျာပါဒကို၊ ပဟာနံ၊ ပယ်ခြင်းသည်၊ ဟောတိ၊ ဖြစ်၏၊ တဉ္စ၊ ထိုဗျာပါဒကိုပယ်ကြောင်းကိုလည်း၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ သထာစယေနကာရဏေန၊ အကြင်အကြောင်းဖြင့်လည်း၊ ပဟိနဿ၊ ပယ်ပြီးသော၊ ဗျာပါဒဿံ၊ ဗျာပါဒ၏၊ အာယတိ၊ နောင်အခါ၌၊ အနုပ္ပါဒေါ၊ မဖြစ်ခြင်းသည်၊ ဟောတိ၊ ဖြစ်၏၊ တဉ္စ၊ ထိုဗျာပါဒ၏တဘန်မဖြစ်ကြောင်းကိုလည်း၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ သန္တံ၊ မိမိ၌ထင်ရှားရှိသော၊ အဇ္ဈတ္တံ၊ မိမိခန္ဓာပဉ္စကသန္တာန်၌ဖြစ်သော၊ ထိနမိဒ္ဓံ၊ ထိနမိဒ္ဓကို၊ မေ၊ ငါ၏၊ အဇ္ဈတ္တံ၊ အတွင်းသန္တာန်၌၊ ထိနမိဒ္ဓံ၊ ထိနမိဒ္ဓသည်၊ အတ္ထိ၊ ရှိ၏၊ ဣတိ၊ ဤသို့၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ အသန္တံ၊ မိမိ၌ထင်ရှားမရှိသော၊ အဇ္ဈတ္တံ၊ မိမိခန္ဓာပဉ္စကသန္တာန်၌ဖြစ်သော၊ ထိနမိဒ္ဓံ၊ ထိနမိဒ္ဓကိုလည်း၊ မေ၊ ငါ၏၊ အဇ္ဈတ္တံ၊ အတွင်းသန္တာန်၌၊ ထိနမိဒ္ဓံ၊ ထိနမိဒ္ဓသည်၊ နတ္ထိ၊ မရှိ၊ ဣတိ၊ ဤသို့၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ သထာစယေနကာရဏေန၊ အကြင်အကြောင်းဖြင့်လည်း၊ အနုပ္ပန္နဿ၊ မဖြစ်သေးသော၊ ထိနမိဒ္ဓဿံ၊ ထိနမိဒ္ဓ၏၊ ဥပ္ပါဒေါ၊ ဖြစ်ခြင်းသည်၊ ဟောတိ၊ ဖြစ်၏၊ တဉ္စ၊ ထိုထိနမိဒ္ဓ၏ဖြစ်ကြောင်းကိုလည်း၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ သထာစယေနကာရဏေန၊ အကြင်အကြောင်းဖြင့်လည်း၊ ဥပ္ပန္နဿ၊ ဖြစ်ပြီးသော၊ ထိနမိဒ္ဓဿံ၊ ထိနမိဒ္ဓကို၊ ပဟာနံ၊ ပယ်ခြင်းသည်၊ ဟောတိ၊ ဖြစ်၏၊ တဉ္စ၊ ထိုထိနမိဒ္ဓကိုပယ်ကြောင်းကိုလည်း၊ ပဇာနာတိ၊ အပြားအား

ဖြင့်သိ၏။ ယထာစယေနကာရဏေန။ အကြင်အကြောင်းဖြင့်လည်း။ ပဟိ
နဿ။ ပယ်အပ်ပြီးသော။ ထိနမိဒ္ဓဿ။ ထိနမိဒ္ဓ၏။ အာယတိံ။ နောင်အခါ၌။
အနုပ္ပါဒေါ။ မဖြစ်ခြင်းသည်။ ဟောတိ။ ဖြစ်၏။ တဉ္စ။ ထိုထိနမိဒ္ဓ၏ တာဝန်
မဖြစ်ကြောင်းကိုလည်း။ ပဇာနာတိ။ အပြားအားဖြင့်သိ၏။ ဩန္တံ။ မိမိ၌ထင်
ရှားရှိသော။ အဇ္ဈတ္တံ။ မိမိခန္ဓာပဉ္စကသန္တာန်၌ဖြစ်သော။ ဥဒ္ဓစ္စကုက္ကုစ္စံ။
ဥဒ္ဓစ္စကုက္ကုစ္စကိုလည်း။ မေ။ ငါ၏။ အဇ္ဈတ္တံ။ အတွင်းသန္တာန်၌။ ဥဒ္ဓစ္စကုက္ကုစ္စံ။
ဥဒ္ဓစ္စကုက္ကုစ္စသည်။ အတ္ထိ။ ရှိ၏။ ဣတိ။ ဤသို့။ ပဇာနာတိ။ အပြားအားဖြင့်
သိ၏။ အသန္တံ။ မိမိ၌ထင်ရှားမရှိသော။ အဇ္ဈတ္တံ။ မိမိခန္ဓာပဉ္စကသန္တာန်၌ဖြစ်
သော။ ဥဒ္ဓစ္စကုက္ကုစ္စံ။ ဥဒ္ဓစ္စကုက္ကုစ္စကိုလည်း။ မေ။ ငါ၏။ အဇ္ဈတ္တံ။ အတွင်း
သန္တာန်၌။ ဥဒ္ဓစ္စကုက္ကုစ္စံ။ ဥဒ္ဓစ္စကုက္ကုစ္စသည်။ အတ္ထိ။ မရှိ။ ဣတိ။ ဤသို့။ ပဇာနာတိ။
အပြားအားဖြင့်သိ၏။ ယထာစယေန ကာရဏေန။ အကြင်အကြောင်းဖြင့်
လည်း။ အနုပ္ပန္နဿ။ မဖြစ်သေးသော။ ဥဒ္ဓစ္စကုက္ကုစ္စဿ။ ဥဒ္ဓစ္စကုက္ကုစ္စ၏။
ဥပ္ပါဒေါ။ ဖြစ်ခြင်းသည်။ ဟောတိ။ ဖြစ်၏။ တဉ္စ။ ထိုဥဒ္ဓစ္စကုက္ကုစ္စ၏ဖြစ်ကြောင်း
ကိုလည်း။ ပဇာနာတိ။ အပြားအားဖြင့်သိ၏။ ယထာစယေန ကာရဏေန။
အကြင် အကြောင်းဖြင့်လည်း။ ဥပ္ပန္နဿ။ ဖြစ်ပြီးသော။ ဥဒ္ဓစ္စကုက္ကုစ္စဿ။
ဥဒ္ဓစ္စကုက္ကုစ္စကို။ ပဟာနံ။ ပယ်ခြင်းသည်။ ဟောတိ။ ဖြစ်၏။ တဉ္စ။ ထိုဥဒ္ဓစ္စ
ကုက္ကုစ္စကိုပယ်ကြောင်းကိုလည်း။ ပဇာနာတိ။ အပြားအားဖြင့်သိ၏။ ယထာ
စယေနကာရဏေန။ အကြင် အကြောင်းဖြင့်လည်း။ ပဟိနဿ။ ပယ်အပ်
ပြီးသော။ ဥဒ္ဓစ္စကုက္ကုစ္စဿ။ ဥဒ္ဓစ္စကုက္ကုစ္စ၏။ အာယတိံ။ နောင်အခါ၌။ အနုပ္ပါ
ဒေါ။ မဖြစ်ခြင်းသည်။ ဟောတိ။ ဖြစ်၏။ တဉ္စ။ ထိုဥဒ္ဓစ္စကုက္ကုစ္စ၏တာဝန်မဖြစ်
ကြောင်းကိုလည်း။ ပဇာနာတိ။ အပြားအားဖြင့်သိ၏။ ဩန္တံ။ မိမိ၌ထင်ရှားရှိ
သော။ အဇ္ဈတ္တံ။ မိမိခန္ဓာပဉ္စကသန္တာန်၌ဖြစ်သော။ ဝိပိကိစ္ဆံ။ ဝိပိကိစ္ဆာကို
လည်း။ မေ။ ငါ၏။ အဇ္ဈတ္တံ။ အတွင်းသန္တာန်၌။ ဝိပိကိစ္ဆံ။ ဝိပိကိစ္ဆာသည်။
အတ္ထိ။ ရှိ၏။ ဣတိ။ ဤသို့။ ပဇာနာတိ။ အပြားအားဖြင့်သိ၏။ အသန္တံ။ မိမိ၌
ထင်ရှားမရှိသော။ အဇ္ဈတ္တံ။ မိမိခန္ဓာပဉ္စကသန္တာန်၌ဖြစ်သော။ ဝိပိကိစ္ဆံ။
ဝိပိကိစ္ဆာကိုလည်း။ မေ။ ငါ၏။ အဇ္ဈတ္တံ။ အတွင်းသန္တာန်၌။ ဝိပိကိစ္ဆာ။ ဝိပိ
ကိစ္ဆာသည်။ အတ္ထိ။ မရှိ။ ဣတိ။ ဤသို့။ ပဇာနာတိ။ အပြားအားဖြင့်သိ၏။ ယထာ
စယေနကာရဏေန။ အကြင်အကြောင်းဖြင့်လည်း။ အနုပ္ပန္နဿ။ မဖြစ်သေး
သော။ ဝိပိကိစ္ဆာယ။ ဝိပိကိစ္ဆာ၏။ ဥပ္ပါဒေါ။ ဖြစ်ခြင်းသည်။ ဟောတိ။ ဖြစ်၏။
တဉ္စ။ ထိုဝိပိကိစ္ဆာ၏ ဖြစ်ကြောင်းကိုလည်း။ ပဇာနာတိ။ အပြားအားဖြင့်
သိ၏။ ယထာစယေနကာရဏေန။ အကြင်အကြောင်းဖြင့်လည်း။ ဥပ္ပန္နဿ။

ဖြစ်ပြီးသော၊ ဝိစိကိစ္ဆာယ၊ ဝိစိကိစ္ဆာကို၊ ပဟာနံ၊ ပယ်ခြင်းသည်၊ ဟောတိ၊
ဖြစ်၏၊ တဉ္စ၊ ထိုဝိစိကိစ္ဆာကိုပယ်ကြောင်းကိုလည်း၊ ပဇာနာတိ၊ အပြားအား
ဖြင့်သိ၏၊ ယထာစယေနကာရဏေန၊ အကြင်အကြောင်းဖြင့်လည်း၊ ပဟိနာ
ယ၊ ပယ်အပ်ပြီးသော၊ ဝိစိကိစ္ဆာယ၊ ဝိစိကိစ္ဆာ၏၊ အာယတိ၊ နောင်အခါ၌၊
အနုပ္ပါဒေါ၊ မဖြစ်ခြင်းသည်၊ ဟောတိ၊ ဖြစ်၏၊ တဉ္စ၊ ထိုဝိစိကိစ္ဆာ၏တစာနံ
မဖြစ်ကြောင်းကိုလည်း၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ ဣတိ၊ ဤသို့၊
အဇ္ဈတ္တံ၊ မိမိသန္တာန်၌ဖြစ်ကုန်သော၊ ဓမ္မေသုဝါ၊ တရားတို့၌လည်း၊ ဓမ္မာ
နုပသမိ၊ တရားကိုအဘန်တလဲလဲ ရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏၊ ဗဟိဒ္ဓါ၊
သူတပါးသန္တာန်၌ဖြစ်ကုန်သော၊ ဓမ္မေသုဝါ၊ တရားတို့၌လည်း၊ ဓမ္မာနုပသမိ၊
တရားကိုအဘန်တလဲလဲရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏၊ အဇ္ဈတ္တဗဟိဒ္ဓါ၊ ရံခါ
မိမိသန္တာန် ရံခါသူတပါးသန္တာန်၌ ဖြစ်ကုန်သော၊ ဓမ္မေသုဝါ၊ တရားတို့၌
လည်း၊ ဓမ္မာနုပသမိ၊ တရားကိုအဘန်တလဲလဲရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏၊
ဓမ္မေသုဝါ၊ တရားတို့၌လည်း၊ သရဒယဓမ္မာနုပသမိ၊ ဖြစ်ခြင်းသဘောကို
အဘန်တလဲလဲရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏၊ ဓမ္မေသုဝါ၊ တရားတို့၌လည်း၊
ဝယဓမ္မာနုပသမိ၊ ပျက်ခြင်းသဘောကိုအဘန်တလဲလဲရှုသည်ဖြစ်၍၊ ဝိဟ
ရတိ၊ နေ၏၊ ဓမ္မေသုဝါ၊ တရားတို့၌လည်း၊ သရဒယဝယ ဓမ္မာနုပသမိ၊
ဖြစ်ခြင်းပျက်ခြင်းသဘောကိုအဘန်တလဲလဲရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏
ဓမ္မာ၊ တရားတို့သည်၊ အတ္ထိသန္တိ၊ ရှိကုန်၏၊ ဣတိဝါပန၊ ဤသို့မူလည်း။
အဿဘိက္ခုနော၊ ထိုရဟန်း၏၊ သတိ၊ သတိသည်၊ ပဗ္ဗ၊ ပဋိတာ၊ ရှေးရှုထင်
သည်၊ ဟောတိ၊ ဖြစ်၏၊ ယာဝဒေဝဉာဏမက္ကာယ၊ ဥာဏ်ကိုပွားစေခြင်း
အကျိုးငှါသာလျှင်လည်းကောင်း၊ ယာဝဒေဝဗုဒ္ဓိသံတိမက္ကာယ၊ သတိကို
ပွားစေခြင်းအကျိုးငှါသာလျှင်လည်းကောင်း၊ အနိဿိထောစ၊ တဏှာမာန
ဒိဋ္ဌိတို့သည်မရှိအပ်သည်ဖြစ်၍သာလျှင်၊ ဝိဟရတိ၊ နေ၏၊ ထောကေ၊ ဥပါဒါ
နက္ခန္ဓာဟူသောထောက၌၊ ကိဗ္ဗိ၊ တရံတရသောရုပ်နာမ်တရားသဘောကို၊
အတ္တာတိဝါ၊ ငါ၏ကိုယ်ဟူ၍လည်းကောင်း၊ အတ္တနိယန္တိဝါ၊ ငါ၏ကိုယ်နှင့်
စပ်၍ဖြစ်ခြင်းရှိ၏ဟူ၍လည်းကောင်း၊ နစဥပါဒိယတိ၊ မစွဲလမ်းအပ်၊ ဘိက္ခ
ဝေ၊ ရဟန်းတို့၊ ဝေဝိခေါ၊ ဤသို့လျှင်၊ ဘိက္ခု၊ ရဟန်းသည်၊ ပဉ္စသု၊ ငါးပါးကုန်
သော၊ နိဝရဏသု၊ နိဝရဏ ဖြစ်ကုန်သော၊ ဓမ္မေသု၊ တရားတို့၌၊ ဓမ္မာ
နုပသမိ၊ တရားကို အဘန်တလဲလဲရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏၊ နိဝရ
ဏပဗ္ဗ၊ နိဝရဏအပိုင်သည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။

၂ ဇေယျာပဿနံ ခန္ဓပဗ္ဗိ

၂၁၆။ ဘိက္ခဝေ၊ ရဟန်းတို့၊ ယုန၊ တံဘနံ၊ ပရံ၊ တပါးတုံထည်း၊ ဘိက္ခု၊ ရဟန်း
 သည်း၊ ပဉ္စသု၊ ငါးပါးကုန်သော၊ ဥပါဒါနက္ခန္ဓေသု၊ ဥပါဒါနက္ခန္ဓာဖြစ်ကုန်
 သော၊ ဓမ္မေသု၊ တရားတို့မှ၊ ဓမ္မာနုပဿီ၊ တရားကိုအဘန်တလဲလဲရှုသည်
 ဖြစ်၍၊ ဝိဟရတိ၊ နေ၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ကထဉ္စ၊ အဘယ်သို့လျှင်၊ ဘိက္ခု၊
 ရဟန်းသည်၊ ပဉ္စသု၊ ငါးပါးကုန်သော၊ ဥပါဒါနက္ခန္ဓေသု၊ ဥပါဒါနက္ခန္ဓာဖြစ်
 ကုန်သော၊ ဓမ္မေသု၊ တရားတို့၌၊ ဓမ္မာနုပဿီ၊ တရားကို အဘန်တလဲလဲရှု
 သည်ဖြစ်၍၊ ဝိဟရတိ၊ နေသနည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဣဝ၊ ဤငါတရားသာ
 သနာတော်၌၊ ဘိက္ခု၊ ရဟန်းသည်၊ ရူပံ၊ ရုပ်သည်၊ ဣတိ၊ ဤသို့အပြားရှိ၏၊
 ရူပဿ၊ ရုပ်၏၊ သရဒယော၊ ဖြစ်ခြင်းသည်၊ ဣတိ၊ ဤသို့သဘောရှိ၏၊ ရူပဿ၊
 ရုပ်၏၊ အတ္တင်္ဂမော၊ ချုပ်ခြင်းသည်၊ ဣတိ၊ ဤသို့သဘောရှိ၏၊ ဝေဒနာ၊ ဝေဒ
 နာသည်၊ ဣတိ၊ ဤသို့အပြားရှိ၏၊ ဝေဒနာယ၊ ဝေဒနာ၏၊ သရဒယော၊ ဖြစ်ခြင်း
 သည်၊ ဣတိ၊ ဤသို့ သဘောရှိ၏၊ ဝေဒနာယ၊ ဝေဒနာ၏၊ အတ္တင်္ဂမော၊ ချုပ်ခြင်း
 သည်၊ ဣတိ၊ ဤသို့သဘောရှိ၏၊ သညာ၊ သညာသည်၊ ဣတိ၊ ဤသို့အပြား
 ရှိ၏၊ သညာယ၊ သညာ၏၊ သရဒယော၊ ဖြစ်ခြင်းသည်၊ ဣတိ၊ ဤသို့သဘော
 ရှိ၏၊ သညာယ၊ သညာ၏၊ အတ္တင်္ဂမော၊ ချုပ်ခြင်းသည်၊ ဣတိ၊ ဤသို့သဘော
 ရှိ၏၊ သင်္ခါ၊ သင်္ခါရတို့သည်၊ ဣတိ၊ ဤသို့အပြားရှိကုန်၏၊ သင်္ခါရနံ၊ သင်္ခါ
 ရတို့၏၊ သရဒယော၊ ဖြစ်ခြင်းသည်၊ ဣတိ၊ ဤသို့သဘောရှိ၏၊ သင်္ခါရနံ၊
 သင်္ခါရတို့၏၊ အတ္တင်္ဂမော၊ ချုပ်ခြင်းသည်၊ ဣတိ၊ ဤသို့သဘောရှိ၏၊ ဝိညာ
 တံ၊ ဝိညာဉ်သည်၊ ဣတိ၊ ဤသို့အပြားရှိ၏၊ ဝိညာဏဿ၊ ဝိညာဉ်၏၊ သရ
 ဒယော၊ ဖြစ်ခြင်းသည်၊ ဣတိ၊ ဤသို့သဘောရှိ၏၊ ဝိညာဏဿ၊ ဝိညာဉ်၏၊
 အတ္တင်္ဂမော၊ ချုပ်ခြင်းသည်၊ ဣတိ၊ ဤသို့သဘောရှိ၏၊ ဣတိ၊ ဤသို့၊ အဇ္ဈတ္တံ၊
 မိမိသန္တာန်၌ ဖြစ်ကုန်သော၊ ဓမ္မေသု၊ တရားတို့၌ထည်း၊ ဓမ္မာနုပဿီ၊
 တရားကို အဘန်တလဲလဲရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏၊ (ပ)။ ဘိက္ခဝေ၊
 ရဟန်းတို့၊ ဧဝံစိခေါ၊ ဤသို့လျှင်၊ ဘိက္ခု၊ ရဟန်းသည်၊ ပဉ္စသု၊ ငါးပါးကုန်
 သော၊ ဥပါဒါနက္ခန္ဓေသု၊ ဥပါဒါနက္ခန္ဓာဖြစ်ကုန်သော၊ ဓမ္မေသု၊ တရားတို့၌၊
 ဓမ္မာနုပဿီ၊ တရားကို အဘန်တလဲလဲရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏။ ၂
 ခန္ဓာပဗ္ဗိ၊ ခန္ဓအပိုင်းသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ၂

၂၁၇။ ဘိက္ခဝေ၊ ရဟန်းတို့၊ ယုန၊ တံဘနံ၊ ပရံ၊ တပါးတုံထည်း၊ ဘိက္ခု၊ ရဟန်း
 သည်း၊ ဧသု၊ ခြောက်ပါးကုန်သော၊ အဇ္ဈတ္တိကဗဟိရေသု၊ အတွင်းအပ
 သန္တာန်၌ ဖြစ်ကုန်သော၊ အာယတနေသု၊ အာယတနဖြစ်ကုန်သော၊ ဓမ္မေသု၊
 တရားတို့၌၊ ဓမ္မာနုပဿီ၊ တရားကိုအဘန်တလဲလဲရှုသည်ဖြစ်၍၊ ဝိဟရတိ၊

နေ၏။ သိက္ခာဝေ၊ ဂဟန်းတို့၊ ဣဝါ၊ ဤငါထုရားသာသနာတော်၌၊ ကထဉ္စ၊ အ
 တယ်သို့လျှင်၊ သိက္ခာ၊ ဂဟန်းသည်၊ ဆသု၊ ခြောက်ပါးကုန်သော၊ အဇ္ဈတ္တိက
 ဗာဟိဒေသု၊ အတွင်းအပသန္တံ၊ နှိခြစ်ကုန်သော၊ အာယတနေသု၊ အာယတ
 နှိခြစ်ကုန်သော၊ ဝေဠေသု၊ တရားတို့၌၊ ဝေဠာနုပသဘိ၊ တရားကိုအဘန်တလဲလဲ
 ရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေသနည်း၊ သိက္ခာဝေ၊ ဂဟန်းတို့၊ ဣဝါ၊ ဤငါ
 ထုရားသာသနာတော်၌၊ သိက္ခာ၊ ဂဟန်းသည်၊ စက္ခုစ၊ စက္ခုပသာဒကို
 ထည်း၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ ရူပေစ၊ ရူပါရုံတို့ကိုလည်း၊ ပဇာနာ
 တိ၊ အပြားအားဖြင့်သိ၏၊ တဒုတယံ၊ ထိုစက္ခု ရူပါရုံနှစ်ပါးရုံကို၊ ပဒိုဗ္ဗ၊ စွဲ၍၊
 ယဉ္ဇသညောဇနံ၊ အကြင်သံယောဇဉ်သည်လည်း၊ ဥပ္ပဇ္ဇတိ၊ ဖြစ်၏၊ တဉ္စ၊ ထို
 သံယောဇဉ်ကိုလည်း၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ ယထာစယေနကာ
 ရဏေန၊ အကြင်အကြောင်းဖြင့်လည်း၊ အနုပ္ပန္နဿ၊ မဖြစ်သေးသော၊ သံ
 ယောဇနဿ၊ သံယောဇဉ်၏၊ ဥပ္ပါဒေါ၊ ဖြစ်ခြင်းသည်၊ ဟောတိ၊ ဖြစ်၏၊ တဉ္စ၊
 ထိုသံယောဇဉ်၏ဖြစ်ကြောင်းကိုလည်း၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊
 ယထာစယေနကာရဏေန၊ အကြင်အကြောင်းဖြင့်လည်း၊ ဥပ္ပန္နဿ၊ ဖြစ်ပြီး
 သော၊ သံယောဇနဿ၊ သံယောဇဉ်ကို၊ ပဟာနံ၊ ပယ်ခြင်းသည်၊ ဟောတိ၊
 ဖြစ်၏၊ တဉ္စ၊ ထိုသံယောဇဉ်ကို ပယ်ကြောင်းကိုလည်း၊ ပဇာနာတိ၊ အပြား
 အားဖြင့်သိ၏၊ ယထာစယေနကာရဏေန၊ အကြင်အကြောင်းဖြင့်လည်း၊
 ပဟိနဿ၊ ပယ်အပ်ပြီးသော၊ သံယောဇနဿ၊ သံယောဇဉ်၏၊ အာယတိံ၊
 နောင်အခါ၌၊ အနုပ္ပါဒေါ၊ မဖြစ်ခြင်းသည်၊ ဟောတိ၊ ဖြစ်၏၊ တဉ္စ၊ ထိုသံယော
 ဇဉ်၏တာဝန် မဖြစ်ကြောင်းကိုလည်း၊ ပဇာနာတိ၊ အပြားအားဖြင့် သိ၏။
 သောတဉ္စ၊ သောတပသာဒကိုလည်း၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ သဒ္ဓေ
 စ၊ သဒ္ဓါရုံတို့ကိုလည်း၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ (ပ)၊ စာနဉ္စ၊ စာန
 ပသာဒကိုလည်း၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ ဂဇ္ဇေစ၊ ဂဇ္ဇာရုံတို့ကို
 လည်း၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ (ပ)၊ ဇိဝဉ္စ၊ ဇိဝါပသာဒ ကိုလည်း၊
 ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ ရသေစ၊ ရသာရတို့ကိုလည်း၊ ပဇာနာတိ၊
 အပြားအားဖြင့်သိ၏၊ (ပ)၊ ကာယဉ္စ၊ ကာယပသာဒ ကိုလည်း၊ ပဇာနာတိ၊
 အပြားအားဖြင့် သိ၏၊ ဟေဋ္ဌဗ္ဗေစ၊ ဟေဋ္ဌဗ္ဗာရုံ တို့ကိုလည်း၊ ပဇာနာတိ။
 အပြားအားဖြင့်သိ၏၊ (ပ)၊ မနဉ္စ၊ မနာယတနကိုလည်း၊ ပဇာနာတိ၊ အပြားအား
 ဖြင့်သိ၏၊ ဝေဠေစ၊ ဝေဠာရုံတို့ကိုလည်း၊ ပဇာနာတိ၊ အပြားအားဖြင့် သိ၏၊
 တဒုတယံ၊ ထိုနှစ်ပါးရုံကို၊ ပဒိုဗ္ဗ၊ စွဲ၍၊ ယဉ္ဇသံယောဇနံ၊ အကြင်သံယောဇဉ်
 သည်လည်း၊ ဥပ္ပဇ္ဇတိ၊ ဖြစ်၏၊ တဉ္စ၊ ထိုသံယောဇဉ်ကိုလည်း၊ ပဇာနာတိ။

အပြားအားဖြင့်ထိ၏။ ယထာစယေနကာရဏေန၊ အကြင် အကြောင်းဖြင့် ထည်း၊ အနုပ္ပန္နဿ၊ မဖြစ် သေးသော၊ သံညောဇနဿ၊ သံယောဇဉ်၏။ ဥပ္ပါဒေါ၊ ဖြစ်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ တဉ္စ၊ ထိုသံယောဇဉ်၏ ဖြစ်ကြောင်းကိုထည်း၊ ပဇာနာတိ၊ အပြားအားဖြင့်ထိ၏။ ယထာစယေနကာရဏေန၊ အကြင် အကြောင်းဖြင့်ထည်း၊ ဥပ္ပန္နဿ၊ ဖြစ်ပြီးသော၊ သံယောဇနဿ၊ သံယောဇဉ်ကို၊ ပဟာနံ၊ ပယ်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ တဉ္စ၊ ထိုသံယောဇဉ်ကို ပယ်ကြောင်းကိုထည်း၊ ပ ဇာနာတိ၊ အပြားအားဖြင့်ထိ၏။ ယထာစယေနကာရဏေန၊ အကြင်အကြောင်းဖြင့်ထည်း၊ ပဟိနဿ၊ ပယ်အပ်ပြီးသော၊ သံယောဇနဿ၊ သံယောဇဉ်၏။ အာဟတိ၊ နောင်အခါ၌၊ အနုပ္ပါဒေါ၊ မဖြစ်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ တဉ္စ၊ ထိုသံယောဇဉ်၏တတန် မဖြစ်ကြောင်းကိုထည်း၊ ပဇာနာတိ၊ အပြားအားဖြင့်ထိ၏။ ဣတိ၊ ဤသို့၊ အဇ္ဈတ္တံ၊ မိမိသန္တာန်၌ဖြစ်ကုန်သော၊ ဓမ္မေသုဝါ၊ တရားတို့၌မူထည်း၊ ဓမ္မာနုပသယိ၊ တရားကိုအဘန်တလဲလဲ ရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏။ (ပ)၊ ဘိက္ခဝေရဟန်းတို့၊ ဝေဝိခေါ၊ ဤသို့လျှင်၊ ဘိက္ခု၊ ရဟန်းသည်၊ ဆသု၊ ခြောက်ပါးကုန်သော၊ အဇ္ဈတ္တိကဗာဟိရေသု၊ အတွင်းအပသန္တာန်၌ ဖြစ်ကုန်သော၊ အာယထနေသု၊ အာယထနဖြစ်ကုန်သော၊ ဓမ္မေသု၊ တရားတို့၌၊ ဓမ္မာနုပသယိ၊ တရားကိုအဘန်တလဲလဲ ရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏။ ၂။ အာယထနပဗ္ဗံ၊ အာယထနအပိုင်းသည်။ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ၂၄

၇။ ဘိက္ခဝေ၊ ရဟန်းတို့၊ ပုန၊ တဘန်၊ ပရံ၊ တပါးတုံထည်း၊ ဘိက္ခု၊ ရဟန်းသည်။ သတ္တသု၊ ခုနစ်ပါးကုန်သော၊ ဗောဇ္ဈင်္ဂေသု၊ ဗောဇ္ဈင်ဖြစ်ကုန်သော၊ ဓမ္မေသု၊ တရားတို့၌၊ ဓမ္မာနုပသယိ၊ တရားကိုအဘန်တလဲလဲ ရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ကထဉ္စ၊ အတယ်သို့လျှင်၊ ဘိက္ခု၊ ရဟန်းသည်။ သတ္တသု၊ ခုနစ်ပါးကုန်သော၊ ဗောဇ္ဈင်္ဂေသု၊ ဗောဇ္ဈင်ဖြစ်ကုန်သော၊ ဓမ္မေသု၊ တရားတို့၌၊ ဓမ္မာနုပသယိ၊ တရားကို အဘန် တလဲလဲ ရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေသနည်း။ ဘိက္ခဝေ၊ ရဟန်းတို့၊ ဣဝ၊ ဤငါတရား၊ သာသနာတော်၌၊ ဘိက္ခု၊ ရဟန်းသည်။ သန္တံ၊ မိမိ၌ ထင်ရှား ရှိသော၊ အဇ္ဈတ္တံ၊ မိမိခန္ဓာပဉ္စက သန္တာန်၌ ဖြစ်သော၊ သတိသံဗောဇ္ဈင်္ဂံ၊ သတိသံဗောဇ္ဈင်္ဂံကိုထည်း။ မေ၊ ငါ၏။ အဇ္ဈတ္တံ၊ အတွင်း သန္တာန်၌၊ သတိသံဗောဇ္ဈင်္ဂေ၊ သတိသံဗောဇ္ဈင်သည်။ အတ္ထိ၊ ရှိ၏။ ဣတိ၊ ဤသို့၊ ပဇာနာတိ၊ အပြားအားဖြင့်ထိ၏။ အသန္တံ၊ မိမိ၌ထင်ရှားမရှိသော။ အဇ္ဈတ္တံ၊ မိမိခန္ဓာပဉ္စက သန္တာန်၌ဖြစ်သော၊ သတိသံဗောဇ္ဈင်္ဂံ၊ သတိသံဗောဇ္ဈင်ကိုထည်း။ မေ၊

ငါ၏အတ္တတ္ထံ၊ အတွင်းသန္တာန်၌၊ သတိသံဗောဇ္ဇာဏီ၊ သတိသံဗောဇ္ဇာဏီသည်
 နုတ္တိ၊ မရှိ၊ ဣတိ၊ ဤသို့၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏။ ယထာစယေနကာရ
 ဏေ၊ အကြင်အကြောင်းဖြင့်လည်း၊ အနုပ္ပန္နဿ၊ မဖြစ်သေးသော၊ သတိ
 သံဗောဇ္ဇာဏီ၊ သတိသံဗောဇ္ဇာဏီ၊ ဥပ္ပါဒေါ၊ ဖြစ်ခြင်းသည်၊ ဟောတိ၊ ဖြစ်
 ၏၊ တဉ္စ၊ ထိုသတိသံဗောဇ္ဇာဏီဖြစ်ကြောင်းကိုလည်း၊ ပဇာနာတိ၊ အပြား
 အားဖြင့်သိ၏။ ယထာစယေနကာရဏေ၊ အကြင်အကြောင်းဖြင့်လည်း။
 ဥပ္ပန္နဿ၊ ဖြစ်ပြီးသော၊ သတိသံဗောဇ္ဇာဏီ၊ သတိသံဗောဇ္ဇာဏီကို၊ ဘာဝနာ
 ယ၊ ပွားစေခြင်း၏၊ ပါရိပုရိ၊ ပြည့်စုံခြင်းသည်၊ ဟောတိ၊ ဖြစ်၏၊ တဉ္စ၊ ထိုပြည့်
 စုံကြောင်းကိုလည်း၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏။ ဩန္တံ၊ မိမိ၌ထင်ရှားရှိ
 သော၊ အတ္တတ္ထံ၊ မိမိခန္ဓာပဉ္စကသန္တာန်၌ဖြစ်သော၊ ဓမ္မဝိစယသံဗောဇ္ဇာဏီ ဝါ၊
 ဓမ္မဝိစယသံဗောဇ္ဇာဏီကိုလည်း၊ (ဃ)၊ ဩန္တံ၊ မိမိ၌ထင်ရှားရှိသော၊ အတ္တတ္ထံ၊
 မိမိခန္ဓာပဉ္စကသန္တာန်၌ဖြစ်သော၊ ဝိရိယသံဗောဇ္ဇာဏီ ဝါ၊ ဝိရိယသံဗောဇ္ဇာဏီ
 ကိုလည်း၊ ဩန္တံ၊ မိမိ၌ထင်ရှားရှိသော၊ အတ္တတ္ထံ၊ မိမိခန္ဓာပဉ္စကသန္တာန်၌ဖြစ်
 သော၊ ဝီတိသံဗောဇ္ဇာဏီ ဝါ၊ ဝီတိသံဗောဇ္ဇာဏီကိုလည်း၊ ဩန္တံ၊ မိမိ၌ထင်ရှားရှိ
 သော၊ အတ္တတ္ထံ၊ မိမိခန္ဓာပဉ္စကသန္တာန်၌ဖြစ်သော၊ ပဿဒ္ဓိသံဗောဇ္ဇာဏီ ဝါ၊
 ပဿဒ္ဓိသံဗောဇ္ဇာဏီကိုလည်း၊ ဩန္တံ၊ မိမိ၌ထင်ရှားရှိသော၊ အတ္တတ္ထံ၊ မိမိခန္ဓာ
 ပဉ္စကသန္တာန်၌ ဖြစ်သော၊ သမာဓိသံဗောဇ္ဇာဏီ ဝါ၊ သမာဓိသံဗောဇ္ဇာဏီကို
 လည်း၊ ဩန္တံ၊ မိမိ၌ထင်ရှားရှိသော၊ အတ္တတ္ထံ၊ မိမိခန္ဓာပဉ္စကသန္တာန်၌ဖြစ်သော
 ဥပေက္ခာသံဗောဇ္ဇာဏီ ဝါ၊ ဥပေက္ခာသံဗောဇ္ဇာဏီကိုလည်း၊ မေ၊ ငါ၏၊ အတ္တတ္ထံ၊
 အတွင်းသန္တာန်၌၊ ဥပေက္ခာသံဗောဇ္ဇာဏီ၊ ဥပေက္ခာသံဗောဇ္ဇာဏီသည်၊ အတ္ထိ၊
 ရှိ၏၊ ဣတိ၊ ဤသို့၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏။ အသန္တံ၊ မိမိ၌ထင်ရှားမရှိ
 သော၊ အတ္တတ္ထံ၊ မိမိခန္ဓာပဉ္စကသန္တာန်၌ဖြစ်သော၊ ဥပေက္ခာသံဗောဇ္ဇာဏီ ဝါ၊
 ဥပေက္ခာသံဗောဇ္ဇာဏီကိုလည်း၊ မေ၊ ငါ၏၊ အတ္တတ္ထံ၊ အတွင်းသန္တာန်၌၊ ဥပေက္ခာ
 သံဗောဇ္ဇာဏီ၊ ဥပေက္ခာသံဗောဇ္ဇာဏီသည်၊ နုတ္တိ၊ မရှိ၊ ဣတိ၊ ဤသို့၊ ပဇာနာတိ၊
 အပြားအားဖြင့်သိ၏။ ယထာစယေနကာရဏေ၊ အကြင်အကြောင်းဖြင့်
 လည်း၊ အနုပ္ပန္နဿ၊ မဖြစ်သေးသော၊ ဥပေက္ခာသံဗောဇ္ဇာဏီ၊ ဥပေက္ခာ
 သံဗောဇ္ဇာဏီ၊ ဥပ္ပါဒေါ၊ ဖြစ်ခြင်းသည်၊ ဟောတိ၊ ဖြစ်၏၊ တဉ္စ၊ ထိုဥပေက္ခာ
 သံဗောဇ္ဇာဏီဖြစ်ကြောင်းကိုလည်း၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏။ ယ
 ထာစယေနကာရဏေ၊ အကြင် အကြောင်းဖြင့်လည်း၊ ဥပ္ပန္နဿ၊ ဖြစ်ပြီး
 သော၊ ဥပေက္ခာသံဗောဇ္ဇာဏီ၊ ဥပေက္ခာသံဗောဇ္ဇာဏီကို၊ ဘာဝနာယ၊ ပွား
 စေခြင်း၏၊ ပါရိပုရိ၊ ပြည့်စုံခြင်းသည်၊ ဟောတိ၊ ဖြစ်၏၊ တဉ္စ၊ ထိုပြည့်စုံ

ကြောင်းကိုလည်း။ ပဇာနာတိ၊ အပြားအားဖြင့်သိ၏။ ဣတိ၊ ဤသို့။ အတ္တတ္ထံ၊ အတွင်းသန္တာန်၌ဖြစ်ကုန်သော။ ဓမ္မေသု၊ တရားတို့၌လည်း။ ဓမ္မာနူပသယိ၊ တရားကိုအဘန်တလဲလဲရှုသည်ဖြစ်၍။ ဝိဟရတိ၊ နေ၏။ (ပ)။ ဘိက္ခဝေ၊ ရဟန်းတို့၊ ဧဝံဝိခေါ၊ ဤသို့လျှင်၊ ဘိက္ခု၊ ရဟန်းသည်။ သတ္တသု၊ ခုနစ်ပါးကုန်သော။ ဗောဇ္ဈင်္ဂီသု၊ ဗောဇ္ဈင် ဖြစ်ကုန်သော။ ဓမ္မေသု၊ တရားတို့၌။ ဓမ္မာနူပသယိ၊ တရားကိုအဘန်တလဲလဲရှုသည်ဖြစ်၍။ ဝိဟရတိ၊ နေ၏။ ၂။ ဗောဇ္ဈင်္ဂီပပ္ပံ၊ ဗောဇ္ဈင်အပိုင်းသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီး။

၂။ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝုန၊ ထဘန်းပရိစ၊ ထပါးတုံလည်း။ ဘိက္ခု၊ ရဟန်းသည်။ စတုသု၊ လေးပါးကုန်သော။ အရိယသစ္စေသု၊ အရိယသစ္စာဖြစ်ကုန်သော။ ဓမ္မေသု၊ တရားတို့၌။ ဓမ္မာနူပသယိ၊ တရားကိုအဘန်တလဲလဲရှုသည်ဖြစ်၍။ ဝိဟရတိ၊ နေ၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ကထဉ္စ၊ အဘယ်သို့လျှင်။ ဘိက္ခု၊ ရဟန်းသည်။ စတုသု၊ လေးပါးကုန်သော။ အရိယသစ္စေသု၊ အရိယသစ္စာဖြစ်ကုန်သော။ ဓမ္မေသု၊ တရားတို့၌။ ဓမ္မာနူပသယိ၊ တရားကိုအဘန်တလဲလဲရှုသည်ဖြစ်၍။ ဝိဟရတိ၊ နေသနည်း။ ဘိက္ခဝေ၊ ရဟန်းတို့၊ ဣဝေ၊ ဤငါတရားသာသနာတော်၌။ ဘိက္ခု၊ ရဟန်းသည်။ ဣဝိဓမ္မဇာတံ၊ ဤတရားအပေါင်းသည်။ ဒုက္ခံ၊ ဒုက္ခသစ္စာတည်း။ ဣတိ၊ ဤသို့။ ယထာဘူတံ၊ ဟုတ်မှန်သည်အတိုင်း။ ပဇာနာတိ၊ အပြားအားဖြင့်သိ၏။ အယံဓမ္မော၊ ဤတရားသည်။ ဒုက္ခသရဒယော၊ ဒုက္ခ၏အကြောင်းဖြစ်သော သရဒယသစ္စာတည်း။ ဣတိ၊ ဤသို့။ ယထာဘူတံ၊ ဟုတ်မှန်သည်အတိုင်း။ ပဇာနာတိ၊ အပြားအားဖြင့်သိ၏။ အယံဓမ္မော၊ ဤတရားသည်။ ဒုက္ခနိရောဓော၊ ဒုက္ခ၏ချုပ်ရာ ဖြစ်သော နိရောဓသစ္စာတည်း။ ဣတိ၊ ဤသို့။ ယထာဘူတံ၊ ဟုတ်မှန်သည်အတိုင်း။ ပဇာနာတိ၊ အပြားအားဖြင့်သိ၏။ အယံဓမ္မော၊ ဤတရားသည်။ ဒုက္ခနိရောဓဝါဒနိပုဋ္ဌံပဒေါ၊ ဒုက္ခ၏ချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းအကုန်ဖြစ်သော မဂ္ဂသစ္စာတည်း။ ဣတိ၊ ဤသို့။ ယထာဘူတံ၊ ဟုတ်မှန်သည်အတိုင်း။ ပဇာနာတိ၊ အပြားအားဖြင့်သိ၏။ ပဗ္ဗမဘာဏဝါနိ၊ ပဗ္ဗမဘာဏဝါရသည်။ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီး။

၂။ ဘိက္ခဝေ၊ ရဟန်းတို့၊ ကထဉ္စ၊ အဘယ်သည်လျှင်။ ဒုက္ခံ၊ ဒုက္ခဟုဆိုအပ်သော။ အရိယသစ္စံ၊ အရိယသစ္စာမည်သနည်း။ ဇာတိဝိပဋိသန္ဓေ၊ နေခြင်းသည်လည်း။ ဒုက္ခာ၊ ဆင်းရဲ၏။ ဇရာဝိ၊ အိုခြင်းသည်လည်း။ ဒုက္ခာ၊ ဆင်းရဲ၏။ မရဏံဝိ၊ သေခြင်းသည်လည်း။ ဒုက္ခံ၊ ဆင်းရဲ၏။ သောကပရိဒေဝဒုက္ခဒေါ၊ မနုဿုပါယာသာဝိ၊ ဝိုးရ်ခြင်းငိုကြွေးခြင်းကိုသိမှတ်မသိသောခြင်း၏ဆင်း

ရဲခြင်းစိတ်၏ဆင်းရဲခြင်းပြင်းစွာပင်ပန်းခြင်းတို့သည်လည်း၊ ဒုက္ခာ၊ဆင်း
 ရဲကုန်၏အပွားယတ်၊ မချစ်အပ်ကုန်သောသူတို့နှင့်၊ သမ္ပယောဂေါ၊အတူ
 ထကွေ့ပေါင်းတော်ရဲခြင်းသည်၊ ဒုက္ခော၊ဆင်းရဲ၏။ ဝိယေတိ၊ချစ်အပ်ကုန်
 သောသူတို့နှင့်၊ ဝိပုယောဂေါ၊ ကွေ့တွင်းရဲခြင်းသည်။ ဒုက္ခော၊ဆင်းရဲ၏။
 ယံနိစ္စံ၊အကြင်အလိုကိုလည်း၊ နုလဘတိ၊မရ၊ ထံဝိ၊ထိုအလိုကို မရခြင်း
 သည် ဘည်း၊ဒုက္ခံ၊ဆင်းရဲ၏၊သံခိတ္တန္တံ၊အကျဉ်းအားဖြင့်၊ပဉ္စုပါဒါနက္ခန္ဓာ၊ဝိ
 ဥပါဒါန်တရားတို့၏အရှေ့တန်းကုန်သောငါးပါးကုန်သောခန္ဓာတို့သည်လည်း
 ဒုက္ခာ၊ဆင်းရဲကုန်၏၊ဘိက္ခဝေ၊ရဟန်းတို့၊ ကတမာစ၊အဘယ်သည်လျှင်၊
 ဇာတိ၊ဇာတိမည် သနည်း၊၊ကေသံတေသံသက္ကာနံ၊ထိုထိုသက္ကာဝါတို့၏၊ထမ္ဘိ
 တမ္ဘိ သက္ကနိကာယေ၊ထိုထိုသက္ကာဝါအပေါင်း၌၊ ယာဇာတိ၊အကြင်ဖြစ်ခြင်း
 သဘော သည်လည်းကောင်း၊ ယာသဇ္ဇာတိ၊ အကြင်ကောင်းစွာဖြစ်ခြင်း
 သဘော သည်လည်းကောင်း၊ ယာဩက္ကန္တိ၊ အကြင်သက်ဝင်သကဲ့သို့
 ဖြစ်ခြင်းသဘောသည်လည်းကောင်း၊ ယာအဘိနိဗ္ဗတ္တိ၊ အကြင်ထင်ရှား
 ဖြစ်ခြင်းသဘောသည်လည်းကောင်း၊ ခန္ဓာနံ၊ခန္ဓာတို့၏၊ယောပါတုတာဂေါ
 အကြင်ထင်ရှားဖြစ်ခြင်းသည်လည်းကောင်း၊ အာယတနာနံ၊ အာယတန
 တို့၏၊ ယောပဒိသာဘော၊အကြင်သန္တတိ၌ဖြစ်ခြင်းသည်လည်းကောင်း၊
 အတ္ထိ ရှိ၏၊ ဘိက္ခဝေ၊ရဟန်းတို့၊ ဣယံ၊ဤသို့ဖြစ်ခြင်းသဘောကို၊ ဇာတိ၊
 ဇာတိဟူ၍၊ဥပ္ပတိ၊ဆိုအပ်၏၊ဘိက္ခဝေ၊ရဟန်းတို့၊ ကတမာစ၊အဘယ်သည်
 လျှင်၊ဇရာ၊ဇရာမည်သနည်း၊၊ကေသံတေသံသက္ကာနံ၊ထိုထိုသက္ကာဝါတို့၏၊
 ထမ္ဘိ တမ္ဘိ သက္ကနိကာယေ၊ ထိုထိုသက္ကာဝါအပေါင်း၌၊ ယာဇရာ၊အကြင်ရင့်
 ခြင်းသဘောသည်လည်းကောင်း၊ ယာဇီရဏတာ၊အကြင်ရင့်သောအချင်း
 အရာ သည်လည်းကောင်း၊ယံခေတ္တံ၊အကြင်သွားကျိုးသည်၏အဖြစ်သည်
 လည်းကောင်း၊ယံပါလိန္တံ၊အကြင်ဆံဖြူသည်၏အဖြစ်သည်လည်းကောင်း၊
 ယာဝလိတ္တစတာ၊အကြင်တွန့်လိပ်သောအရေရှိသည်၏အဖြစ်သည်လည်း
 ကောင်း၊ အာယုနော၊ အသက်၏၊ ယာဝံသံဟာနိ၊အကြင်ယုတ်ခြင်းသည်
 လည်းကောင်း၊ ဣန္ဒြိယာနံ၊ စက္ခုစသော ဣန္ဒြိယတို့၏၊ ယောပရိပါကော၊
 အကြင်ရင့်ခြင်းသည် လည်းကောင်း၊အတ္ထိ ရှိ၏၊ဘိက္ခဝေ၊ရဟန်းတို့၊ အယံ
 ဤသို့ရင့်ခြင်း သဘောကို၊ ဇရာ၊ဇရာဟူ၍၊ဥပ္ပတိ၊ဆိုအပ်၏၊ဘိက္ခဝေ၊ရ
 ဟန်းတို့၊ကတမာစ၊အဘယ်သည်လျှင်၊မရဏံ၊မရဏမည်သနည်း၊၊ကေသံ
 တေသံ သက္ကာနံ၊ ထို ထိုသက္ကာဝါတို့၏၊ တမ္ဘာတမ္ဘာသက္ကနိကာယာ၊ထိုထို
 သက္ကာဝါအပေါင်းမှ၊ယာရတိ၊အကြင်ရွှေ့ခြင်းသဘောသည်လည်းကောင်း။

ယာစဝနတာ။ အကြင်ဘဝဟောင်းမှဘဝသစ်သို့ရွှေ့ခြင်းလက္ခဏာရှိသည်
 ၏အဖြစ်သည်လည်းကောင်း။ ယောဘေဒေါ။ အကြင်ရုတိခန္ဓာတို့၏ဘဝသို့
 ရောက်ခြင်းသည်လည်းကောင်း။ ယံအန္တရဓာနံ။ အကြင်ကွယ်ခြင်းသည်
 လည်းကောင်း။ ယံမဂ္ဂမရဏံ။ အကြင်မဂ္ဂဟုဆိုအပ်သော မရဏသည်
 လည်းကောင်း။ ယာကာလံကိရိယာ။ အကြင်ပစ္စုပ္ပန်ဘဝအဆုံးကိုပြုခြင်း
 သည်လည်းကောင်း။ ခန္ဓာနံခန္ဓာတို့၏။ ယောဘေဒေါ။ အကြင်ပျက်ခြင်း
 သည်လည်းကောင်း။ ကဋေဝရဿ။ အကောင်းပုပ်ကို။ ယောနိက္ခေပေါ။
 အကြင် ပစ်ချခြင်းသည်။ ဇိဝိတိန္ဒြိ ယဿ။ ဇိဝိတိန္ဒြေ၏။ ယောဥပစ္စေ
 ဒေါ။ အကြင် ပြတ်ခြင်းသည်။ အတ္ထိ။ ရှိ၏။ ဘိက္ခဝေ။ ရဟန်းတို့။ ဣဒံ
 အယံသဘာဝေါ။ ဤစုဝေခြင်းသဘောကို။ မရဏံ။ မရဏဟူ၍။ ဝုစ္စတိ။
 ဆိုအပ်၏။ ဘိက္ခဝေ။ ရဟန်းတို့။ ကတမောစ။ အဘယ်သည်လျှင်။ သော
 ကော။ သောကမည်သနည်း။ ဘိက္ခဝေ။ ရဟန်းတို့။ အညတရညတရေန။
 အမှတ်မဲ့တပါးပါးဖြစ်သော။ ဗျသနေန။ ပျက်စီးခြင်းသည်။ သမန္နာဂတဿ
 အဇ္ဈောတ္ထဗုဒ္ဓဿ။ နှိပ်စက်အပ် ထသော။ အညတရညတရေန။ အမှတ်မဲ့
 တပါးပါးဖြစ်သော။ ဗုဒ္ဓဿ။ ဆင်းရဲခြင်းသဘောသည်။ ဗုဒ္ဓဿအဇ္ဈောတ္ထ
 ဗုဒ္ဓဿ။ နှိပ်စက်အပ်ထသော။ သတ္တဿ။ သတ္တဝါ၏။ ယောဘောကောစ။
 အကြင်ပိုးရိပ်ခြင်းသည်လည်းကောင်း။ ယာသောစနာစ။ အကြင်ပိုးရိပ်
 သောအချင်းအရာသည်လည်းကောင်း။ ယံသောစိတတ္ထဗ္ဗ။ အကြင်ပိုးရိပ်
 သောသူ၏အဖြစ်သည်လည်းကောင်း။ အန္တော။ အတွင်းဖြစ်သော။ ယော
 သောကောစ။ အကြင်ပိုးရိပ်ခြင်းသည်လည်းကောင်း။ အန္တော။ အတွင်းဖြစ်
 သော။ ယောပရိသောကောစ။ အကြင် အဘန်တလဲလဲပိုးရိပ်ခြင်းသည်
 လည်းကောင်း။ အတ္ထိ။ ရှိ၏။ ဘိက္ခဝေ။ ရဟန်းတို့။ အယံ။ ဤတရားသဘော
 ကို။ သောကော။ သောကဟူ၍။ ဝုစ္စတိ။ ဆိုအပ်၏။ ဘိက္ခဝေ။ ရဟန်းတို့။
 ကတမောစ။ အဘယ်သည်လျှင်။ ပရိဒေဝေါ။ ပရိဒေဝမည်သနည်း။ ဘိက္ခ
 ဝေ။ ရဟန်းတို့။ အညတရညတရေန။ အမှတ်မဲ့တပါးပါးဖြစ်သော။ ဗျသနေန။
 ပျက်စီးခြင်းသည်။ သမန္နာဂတဿအဇ္ဈောတ္ထဗုဒ္ဓဿ။ နှိပ်စက်အပ်ထသော။
 အညတရညတရေန။ အမှတ်မဲ့တပါးပါးဖြစ်သော။ ဗုဒ္ဓဿ။ ဆင်းရဲခြင်း
 သဘောသည်။ ဗုဒ္ဓဿအဇ္ဈောတ္ထဗုဒ္ဓဿ။ နှိပ်စက်အပ်ထသော။ သတ္တဿ။
 သတ္တဝါ၏။ ယောအာဒေဝေါစ။ အကြင်ငိုကြွေးခြင်းသည်လည်းကောင်း။
 ယောပရိဒေဝေါစ။ အကြင်ပြင်းစွာငိုကြွေးခြင်းသည်လည်းကောင်း။ ယာအာ
 ဒေဝနာစ။ အကြင်ငိုကြွေးသောအချင်းအရာသည်လည်းကောင်း။ ယာပရိ

ဒေဝနာစ၊ အကြင်ပြင်းစွာငိုကြွေးသောအချင်းအရာသည်လည်းကောင်း။
ယံအာဒေဝိတတ္ထဉ္စ၊ အကြင်ငိုကြွေးသောသူ၏အဖြစ်သည်လည်းကောင်း။
ယံပရိဒေဝိတတ္ထဉ္စ၊ အကြင်ပြင်းစွာငိုကြွေးသောသူ၏ အဖြစ်သည်လည်း
ကောင်း။ အတ္ထိရှိ၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ အပ္ပံ၊ ဤတရားသဘောကို၊ ပရိ
ဒေဝေါ၊ ပရိဒေဝဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ကတမဉ္စ၊
အဘယ်သည်လျှင်၊ ဒုက္ခံ၊ ဒုက္ခမည်သနည်း။ ဘိက္ခဝေ၊ ရဟန်းတို့၊ ကာယိကံ။
ကိုယ်၌ဖြစ်သော၊ ယံဒုက္ခဉ္စ၊ အကြင်ဒုက္ခ ဝေဒနာ သည်လည်းကောင်း။
ကာယိကံ။ ကိုယ်၌ဖြစ်သော၊ ယံအဿာတဉ္စ၊ အကြင်မသာယာခြင်းသည်
လည်းကောင်း။ ကာယသဗ္ဗဿဇံ၊ ကာယသဗ္ဗဿကြောင့်ဖြစ်သော၊ အဿာဒံ
မသာယာအပ်သော၊ ယံဒုက္ခဉ္စ၊ အကြင်ဆင်းရဲသည်လည်းကောင်း။ ယံဝေ
ဒယိဘဉ္စ၊ အကြင်ဝေဒနာသည်လည်းကောင်း။ အတ္ထိရှိ၏။ ဘိက္ခဝေ၊ ရဟန်း
တို့၊ ဣဒံ၊ ဤတရားသဘောကို၊ ဒုက္ခံ၊ ဒုက္ခဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏။ ဘိက္ခဝေ၊
ရဟန်းတို့၊ ကတမဉ္စ၊ အဘယ်သည်လျှင်၊ ဒေါမနဿံ၊ ဒေါမနဿာမည်
သနည်း။ ဘိက္ခဝေ၊ ရဟန်းတို့၊ စေတထိကံ။ စိတ်၌ဖြစ်သော၊ ယံဒုက္ခဉ္စ၊
အကြင်ဆင်းရဲခြင်း သည်လည်းကောင်း။ စေတထိကံ။ စိတ်၌ဖြစ်သော၊
ယံအဿာတဉ္စ၊ အကြင်မသာယာခြင်းသည်လည်းကောင်း။ မနောသဗ္ဗဿဇံ
မနောသဗ္ဗဿကြောင့်ဖြစ်သော၊ ယံဒုက္ခဉ္စ၊ အကြင်ဆင်းရဲခြင်းသည်လည်း
ကောင်း။ အဿာတံ၊ မသာယာအပ်သော၊ ယံဝေဒယိတဉ္စ၊ အကြင်ဝေဒနာ
သည်လည်းကောင်း။ အတ္ထိရှိ၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ဣဒံ၊ ဤတရားသဘော
ကို၊ ဒေါမနဿံ၊ ဒေါမနဿဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊
ကတမောစ၊ အဘယ်သည်လျှင်၊ ဥပါယာသော၊ ဥပါယာသမည်သနည်း။
ဘိက္ခဝေ၊ ရဟန်းတို့၊ အညတရညတရေန၊ အမှတ်မဲ့တပါးပါးဖြစ်သော၊
ဗျာသနန၊ ပျက်စီးခြင်းသည်။ သမန္နာဂတဿအဇ္ဈောတ္ထုဓုဿ၊ နှိပ်စက်အပ်
ထသော။ အညတရညတရေန၊ အမှတ်မဲ့တပါးပါးဖြစ်သော၊ ဒုက္ခဓမ္မေန၊
ဆင်းရဲခြင်းသဘောသည်။ ဗုဒ္ဓဿအဇ္ဈောတ္ထုဓုဿ၊ နှိပ်စက်အပ်ထသော။
သတ္တဿ၊ သတ္တဝါ၏။ ယောအာယာသောစ၊ အကြင်ပင်ပန်းခြင်းသည်
လည်းကောင်း။ ယောဥပါယာသောစ၊ အကြင်ပြင်းစွာပင်ပန်းခြင်းသည်
လည်းကောင်း။ ယံအာယာသနာစ၊ အကြင်ပင်ပန်းသောအခြင်းအရာသည်
လည်းကောင်း။ ယံဥပါယာသနာစ၊ အကြင်ပြင်းစွာပင်ပန်းသောအခြင်း
အရာသည်လည်းကောင်း။ ယံအာယာသိတတ္ထဉ္စ၊ အကြင်ပင်ပန်းသောသူ၏
အဖြစ်သည်လည်းကောင်း။ ယံဥပါယာသိတတ္ထဉ္စ၊ အကြင်ပြင်းစွာပင်ပန်း

သောသုခီအဖြစ်သည်လည်းကောင်း၊ အတ္တိ ဂှိ၏၊ ဘိက္ခဝေရဟန်းတို့၊ အယံ
 ဤဘုရားသဘောကို၊ ဥပါယာသော၊ ဥပါယာသဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏။
 ဘိက္ခဝေရဟန်းတို့၊ ကတမောစ၊ အဘယ်သည်လျှင်၊ အပ္ပိယေဟိ၊ မချစ်အပ်
 ကုန်သော သူတို့နှင့်၊ သမ္ပယောဂေါ၊ ပေါင်းဘော်ခြင်းကြောင့်ဖြစ်သော၊
 ဒုက္ခော၊ ဆင်းရဲမည်သနည်း၊ ဣခ၊ ဤလောက၌၊ အာသုဗ္ဗေနသတ္တေန၊ ဇီဝိ
 သတ္တဝါသည်၊ အနိဗ္ဗာ၊ မရှာဖွေအပ်ကုန်သော၊ အကန္တာ၊ အလိုမရှိအပ်ကုန်
 သော၊ အမနာပါ၊ မနှစ်လိုအပ်ကုန်သော၊ ယေဂူပါစ၊ အကြင်ဂူပါရုံတို့သည်
 ထည်းကောင်း၊ ယေသဒ္ဓါစ၊ အကြင်သဒ္ဓါရုံတို့သည်ထည်းကောင်း၊ ယေဂန္ဓာ
 စ၊ အကြင်ဂန္ဓာရုံတို့သည်ထည်းကောင်း၊ ယေရဿာစ၊ အကြင်ရဿာရုံတို့
 သည်ထည်းကောင်း၊ ယေဖောဠဗ္ဗာစ၊ အကြင်ဖောဠဗ္ဗာရုံတို့သည်ထည်း
 ကောင်း၊ ယေဓမ္မာစ၊ အကြင်ဓမ္မာရုံတို့သည်ထည်းကောင်း၊ ယောန္တိ၊ ဖြစ်
 ကုန်၏၊ အသုဗ္ဗေသတ္တဿ၊ ထိုသတ္တဝါ၏၊ အနတ္တကာမာ၊ အကျိုးမဲ့ကိုအလိုရှိ
 ကုန်သော၊ အဟိတကာမာ၊ အစီးအပွားမဲ့ကိုအလိုရှိကုန်သော၊ အဗာသုက
 ကာမာ၊ မချမ်းသာခြင်းကိုအလိုရှိကုန်သော၊ အယောဂက္ခေမကာမာ၊ ဘေး
 မရှိခြင်းကိုအလိုရှိကုန်သော၊ ယေဝါပနသတ္တော၊ အကြင် သတ္တဝါတို့သည်
 ထည်း၊ ယောန္တိ၊ ဖြစ်ကုန်၏၊ ဝေဟိ၊ ထိုမနှစ်သက်အပ်ကုန်သောသူတို့နှင့်၊
 သဒ္ဓိ၊ တကွ၊ ယာသင်္ဂတိ၊ အကြင်အံ့တုနေခြင်းသည်ထည်းကောင်း၊ ယော
 သမာဂမောစ၊ အကြင်တကွနက်နေခြင်းသည်ထည်းကောင်း၊ ယံသမော
 ဓာနဉ္စ၊ အကြင် ပေါင်းဘော်၍နေခြင်း သည်ထည်းကောင်း၊ ယောဓိယိ
 ဘာဝေါစ၊ အကြင်ရောနှော၍ နေခြင်းသည်ထည်းကောင်း၊ အတ္တိ၊ ဂှိ၏၊
 ဘိက္ခဝေရဟန်းတို့၊ အယံ၊ ဤသို့၊ ချစ်နှစ်လိုသောသူတို့နှင့် ပေါင်းဘော်၍
 နေခြင်းကို၊ အပ္ပိယေဟိ၊ မချစ်အပ်သောသူတို့နှင့်၊ သမ္ပယောဂေါ၊ အတူ
 တကွပေါင်းဆုံ၍နေခြင်းကြောင့်ဖြစ်သော၊ ဒုက္ခော၊ ဆင်းရဲဟူ၍၊ ဝုပ္ပတိ၊
 ဆိုအပ်၏။ ဘိက္ခဝေရဟန်းတို့၊ ကတမောစ၊ အဘယ်သည်လျှင်၊ ပိယေဟိ၊
 ချစ်အပ်ကုန်သောသူတို့နှင့်၊ ဝိပ္ပယောဂေါ၊ ကွေကွင်းခြင်းကြောင့်ဖြစ်သော၊
 ဒုက္ခော၊ ဆင်းရဲခြင်းသည်၊ ယောဟိ၊ ဖြစ်သနည်း၊ ဣခ၊ ဤလောက၌၊
 အာသုဗ္ဗေနသတ္တေန၊ ဇီဝိသတ္တဝါသည်၊ ဣဗ္ဗာ၊ ရှာဖွေအပ်ကုန်သော၊ ကန္တာ၊
 အလိုရှိအပ်ကုန်သော၊ မနာပါ၊ နှစ်လိုအပ်ကုန်သော၊ ယေဂူပါစ၊ အကြင်ဂူပါရုံ
 တို့သည်ထည်းကောင်း၊ ယေသဒ္ဓါစ၊ အကြင်သဒ္ဓါရုံတို့သည်ထည်းကောင်း၊
 ယေဂန္ဓာစ၊ အကြင်ဂန္ဓာရုံတို့သည်ထည်းကောင်း၊ ယေရဿာစ၊ အကြင်
 ရဿာရုံတို့သည်ထည်းကောင်း၊ ယေဖောဠဗ္ဗာစ၊ အကြင်ဖောဠဗ္ဗာရုံတို့

သည်လည်းကောင်း။ ယေဝေပစ္စာ၊ အကြင်ဓမ္မာရုံတို့သည်လည်းကောင်း။
 ဟောန္တိ၊ ဖြစ်ကုန်၏။ အဿုသတ္တဿ၊ ထိုသတ္တဝါ၏။ အတ္တကာမာ၊ အကျိုး
 ကိုအလိုရှိကုန်သော။ ဟိတကာမာ၊ အစီးအပွားကိုအလိုရှိကုန်သော။ ဗာသု
 ကကာမာ၊ ချမ်းသာကိုအလိုရှိကုန်သော။ ယောဂက္ခေမကာမာ၊ ဘေးမရှိ
 ခြင်းကိုအလိုရှိကုန်သော။ မာတာဝါ၊ အမိဟူ၍လည်းကောင်း။ ဝိတာဝါ၊
 အဘဟူ၍လည်းကောင်း။ ဘာထာဝါ၊ ညီအစ်ကိုဟူ၍လည်းကောင်း။ ဘဂ
 နိဝါ၊ အမနှစ်မဟူ၍လည်းကောင်း။ ဝိတ္တာဝါ၊ အဆွေခင်ပွန်းဟူ၍လည်း
 ကောင်း။ အမစ္စာဝါ၊ ချမ်းသာဆင်းရဲကိုခံစားဘက်တို့ဟူ၍လည်းကောင်း။
 ဥာတိ သာဇေယဟိတာဝါ၊ မိမိမျိုး ဘမျိုးတို့ဟူ၍လည်းကောင်း။ ယေဝါပန
 သတ္တာ၊ အကြင်သတ္တဝါတို့သည်လည်း။ ဟောန္တိ၊ ဖြစ်ကုန်၏။ တေဟိ၊ ထို
 သတ္တဝါတို့နှင့်။ သန္တိ၊ တကွ၊ ယုဂအသင်္ဂတိ၊ အကြင်မပေါင်းဘော် ရခြင်း
 သည်လည်းကောင်း။ ယောအသမာဂမောစ၊ အကြင်အတူတကွမနေရခြင်း
 သည်လည်းကောင်း။ ယံအသမောခါနဉ္စ၊ အကြင်တပေါင်းတည်းမနေရခြင်း
 သည်လည်းကောင်း။ ယောအမိသဝိဘာပေါစ၊ အကြင် ရောနှောခြင်းမရှိ
 သည်၏အဖြစ်သည် လည်းကောင်း။ အတ္ထိ၊ ရှိ၏။ ဘိက္ခဝေ၊ ရဟန်းတို့။ အယံ။
 ဤသို့မပေါင်းဘော်ရခြင်းကို။ ဝိယေဟိ၊ ချစ်နှစ်လိုအပ်သော သူတို့နှင့်။ ဝိဥ
 ယောဂေါ၊ ကွေတွင်း၍ နှစ်ခြင်းဟုဆိုအပ်သော။ ဒုက္ခော၊ ဆင်းရဲဟူ၍။ ဝုစ္စ
 တိ၊ ဆိုအပ်၏။ ဘိက္ခဝေ၊ ရဟန်းတို့။ ကတမဉ္စ၊ အဘယ်သည်လျှင်။ ယံဝိစ္စံ။
 အကြင် ရဟန်းတို့အပ်သော အလိုကိုလည်း။ နုလဘတိ၊ မေ့။ ထံဝိ၊ ထိုသို့
 တောင့်တ၍မရခြင်းသည်လည်း။ ဒုက္ခံ၊ ဒုက္ခမည်သနည်း။ ဘိက္ခဝေ၊ ရဟန်း
 တို့။ ဇာတိဓမ္မာနံ၊ ဇာတိသဘောရှိကုန်သော။ သတ္တာနံ၊ သတ္တဝါတို့အား။ ဧဝံ။
 ဤသို့။ ဣစ္ဆာ၊ တောင့်တခြင်းသည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ကံ၊ ဥပ္ပဇ္ဇတိ၊ အတယ်သို့
 ဖြစ်သည်။ မယံ၊ ငါတို့သည်။ ဇာတိဓမ္မာ၊ ဇာတိသဘောရှိကုန်သည်။
 နအဿာမ၊ မဖြစ်ပါကုန်မူကား။ အဟောဝတ၊ ဩဋ္ဌာန်ကောင်းလေစွ။ နော။
 ငါတို့အား။ ဇာတိ၊ ဇာတိသည်။ နအာဂစ္ဆေယျ၊ မလာပါမူကား။ အဟောဝတ၊
 ဩဋ္ဌာန်ကောင်းလေစွ။ ဣတိ ဧဝံ၊ ဤသို့။ ဣစ္ဆာ၊ တောင့်တခြင်းသည်။ ဥပ္ပဇ္ဇတိ၊
 ဖြစ်၏။ ဧဝံ၊ ဤဇာတိ၏မလာခြင်းသို့။ ဣစ္ဆာယ၊ တောင့်တခြင်းဖြင့်။ နခေါ
 ပနပတ္တဗ္ဗံ၊ မရောက်အပ်။ ဣဒ္ဓိ၊ ဤသို့မရောက်ခြင်း သည်လည်း။ ယံဝိစ္စံ။
 အကြင်တောင့်တခြင်းကိုလည်း။ နုလဘတိ၊ မေ့။ တစ္စိ၊ ထိုသို့တောင့်တ၍မရ
 ခြင်းသည်လည်း။ ဒုက္ခံ၊ ဒုက္ခမည်၏။ ဘိက္ခဝေ၊ ရဟန်းတို့။ ဇရာဓမ္မာနံ၊ ဒုခိုခြင်း
 သဘောရှိကုန်သော။ သတ္တာနံ၊ သတ္တဝါတို့အား။ ဘိက္ခဝေ၊ ရဟန်းတို့။ ဗျာဓိ

မဇ္ဈနံ၊ နာခြင်းသဘောရှိကုန်သော၊ သတ္တာနံ၊ သတ္တဝါတို့အား၊ ဘိက္ခဝေ၊
 ရဟန်းတို့၊ မရဟမဇ္ဈနံ၊ သေခြင်းသဘောရှိကုန်သော၊ သတ္တာနံ၊ သတ္တဝါတို့
 အား၊ ဘိက္ခဝေ၊ ရဟန်းတို့၊ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသမဇ္ဈနံ
 စိုးရိမ်ခြင်း၊ ဝိကြေခြင်း၊ ဆင်းရဲခြင်း၊ နှလုံးမသာယာခြင်း၊ ပင်ပန်းခြင်း
 သဘောရှိကုန်သော၊ သတ္တာနံ၊ သတ္တဝါတို့အား၊ ဧဝံ၊ ဤသို့၊ ဣစ္ဆာ၊ တောင့်တ
 ခြင်းသည်၊ ဥပ္ပဇ္ဇတိ၊ ဖြစ်၏၊ ကိံ၊ ဥပ္ပဇ္ဇတိ၊ အဘယ်သို့ဖြစ်သနည်း၊ မယံ၊ ငါတို့
 သည်၊ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသမဇ္ဈာ၊ စိုးရိမ်ခြင်း၊ ဝိကြေ
 ခြင်း၊ ဆင်းရဲခြင်း၊ နှလုံးမသာယာခြင်း၊ ပင်ပန်းခြင်း၊ သဘောရှိကုန်သည်။
 နအဿာမ၊ မဖြစ်ပါကုန်မူကား၊ အဟောဝတ၊ ဪကောင်းလေစွ၊ နော၊
 ငါတို့အား၊ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသမဇ္ဈာ၊ စိုးရိမ်ခြင်း၊ ဝိကြေ
 ခြင်း၊ ဆင်းရဲခြင်း၊ နှလုံးမသာယာခြင်း၊ ပင်ပန်းခြင်းတို့သည်။ နအာဂစ္ဆေယျံ၊
 မလာပါကုန်မူကား၊ အဟောဝတ၊ ဪကောင်းလေစွ၊ ဣတိ၊ ဤသို့၊
 ဣစ္ဆာ၊ တောင့်တခြင်းသည်၊ ဥပ္ပဇ္ဇတိ၊ ဖြစ်၏၊ ဧဝံ၊ ဤမထာခြင်းသို့၊ ဣစ္ဆာယ
 တောင့်တခြင်းဖြင့်၊ နဂေါပနပတ္တဗ္ဗံ၊ မရော်အပ်၊ ဣဒံ၊ ဤသို့မရော်ခြင်းသည်
 လည်း၊ ယံဝိစ္စံ၊ အကြင်အလိုကို၊ နယဘတိ၊ မရ၊ ထန္တိ၊ ထိုသို့မရခြင်းသည်
 လည်း၊ ဒုက္ခံ၊ ဒုက္ခမည်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ကတမောစ၊ အဘယ်သည်
 ယျှင်၊ သံဝိတ္တေန၊ အကျဉ်းအားဖြင့်၊ ပဉ္စုပါဒါနက္ခန္ဓာဝိ၊ ငါးပါးကုန်သောဥပါ
 ဒါနက္ခန္ဓာတို့သည်၊ ဒုက္ခာ၊ ဒုက္ခမည်ကုန်သနည်း၊ ဣဒံ၊ ဤငါးပါးသော
 ဥပါဒါနက္ခန္ဓာတို့ဟူသည်၊ သေယျထာကတမေ၊ အဘယ်သည်တို့နည်း၊ ဂူပု
 ပါဒါနက္ခန္ဓော၊ ဥပါဒါနိတရားတို့၏အာရုံဖြစ်သော ဂူပုက္ခန္ဓာလည်းကောင်း၊
 ဝေဒနူပါဒါနက္ခန္ဓော၊ ဥပါဒါနိတရားတို့၏အာရုံဖြစ်သော ဝေဒနာက္ခန္ဓာလည်း
 ကောင်း၊ သညုပါဒါနက္ခန္ဓော၊ ဥပါဒါနိတရားတို့၏အာရုံဖြစ်သော သညုက္ခန္ဓာ
 လည်းကောင်း၊ သင်္ခါဂူပါဒါနက္ခန္ဓော၊ ဥပါဒါနိတရားတို့၏ အာရုံဖြစ်သော
 သင်္ခါရက္ခန္ဓာ လည်းကောင်း၊ ဝိညာဏုပါဒါနက္ခန္ဓော၊ ဥပါဒါနိတရားတို့၏
 အာရုံဖြစ်သော ဝိညာဏက္ခန္ဓာလည်းကောင်း၊ ဣတိ၊ ဣမေ၊ ဤသည်တို့လည်း
 ဘိက္ခဝေ၊ ရဟန်းတို့၊ ဣမေဓမ္မာ၊ ဤတရားတို့ကို၊ သံဝိတ္တေန၊ အကျဉ်းအား
 ဖြင့်၊ ပဉ္စုပါဒါနက္ခန္ဓာဝိ၊ ငါးပါးသောဥပါဒါနက္ခန္ဓာတို့ကိုလည်း၊ ဒုက္ခာ၊ ဒုက္ခ
 မည်ကုန်၏ဟူ၍၊ ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဣဒံဓမ္မဇာတံ၊
 ဤတရားသဘောကို၊ ဒုက္ခံ၊ ဒုက္ခဟုဆိုအပ်သော၊ အရိယသစ္စံ၊ အရိယသစ္စာ
 ဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ကတမေ၊ အဘယ်သည်
 ယျှင်၊ ဒုက္ခသမုဒယံ၊ ဒုက္ခ၏အကြောင်းဖြစ်သော၊ အရိယသစ္စံ၊ အရိယသစ္စာ

မည်သနည်း။ ပသာယံတဏှာ၊ အကြင်တဏှာသည်။ ပေါနောတ္တ ဝိကာ၊ တစာန်
ဘဝသစ်ကို ဖြစ်စေခြင်းသဘောရှိ၏။ နန္ဒိရာဂသဟဂတာ၊ နှစ်သက်ခြင်း
ရာဂနှင့်ကွဲပြား၏။ တကြတကြတဝေ၊ ထိုထိုဘဝ၌။ အဘိန္ဒန္တိ၊ အလွန်နှစ်
သက်ခြင်းရှိ၏။ ဣဒံအယံတဏှာ၊ ဤတဏှာဟူသည်။ သေယျထာကထမာ၊
အဘယ်နည်း။ ကာမတဏှာ၊ ကာမတဏှာ လည်းကောင်း၊ ဘဝတဏှာ၊
ဘဝတဏှာလည်းကောင်း၊ ဝိဘဝတဏှာ၊ ဝိဘဝတဏှာ လည်းကောင်း၊
ဣဒိကယံ၊ ဤသည်ပင်လည်း။ ဤကိစ္စဝေ၊ ရဟန်းတို့၊ သာခေါပဒသော
တဏှာ၊ ထိုတဏှာသည်။ ကတ္ထု၊ အဘယ်အာရုံ၌။ ဥပ္ပဇ္ဇမာနာ၊ ဖြစ်သည်
ရှိသော်၊ ဥပ္ပဇ္ဇတိ၊ ဖြစ်သနည်း။ ကတ္ထု၊ အဘယ်အာရုံ၌၊ နိဝိသမာနာ၊ အမြဲထည်
သည်ရှိသော်၊ နိဝိသတိ၊ အမြဲထည်သနည်း။ ယောကေ၊ ဥပါဒါနက္ခန္ဓာဟူ
သောသောက၌၊ ယံဝိယဂ္ဂုပဉ္စ၊ အကြင်ဝိယဂျင်သည်လည်းကောင်း၊ ဟံသာ
တဂ္ဂုပဉ္စ၊ အကြင်သာတဂျင်သည်လည်းကောင်း၊ အတ္ထိ၊ ရှိ၏။ ဣေ၊ ဝိယဂျင်
သာတဂျင်၌၊ ယောတဏှာ၊ ဤတဏှာသည်။ ဥပ္ပဇ္ဇမာနာ၊ ဖြစ်သည်ရှိသော်၊
ဥပ္ပဇ္ဇတိ ဖြစ်၏။ ဣေ၊ ဤဝိယဂျင်သာတဂျင်၌၊ နိဝိသမာနာ၊ အမြဲထည်သည်
ရှိသော်၊ နိဝိသတိ၊ အမြဲထည်၏။ ယောကေ၊ ဥပါဒါနက္ခန္ဓာဟူသောသောက
၌၊ ကိပူ၊ အဘယ်သည်လျှင်၊ ဝိယဂ္ဂုပံ၊ ဝိယဂျင်မည်သနည်း၊ သာတဂ္ဂုပံ၊ သာတ
ဂျင်မည်သနည်း။ ယောကေ၊ ဥပါဒါနက္ခန္ဓာဟူသောသောက၌၊ စက္ခု၊ စက္ခု
ဗသာဒသည်၊ ဝိယဂ္ဂုပံ၊ ဝိယဂျင်မည်၏။ သာတဂ္ဂုပံ၊ သာတဂျင်မည်၏။ ဣေ၊
ဤစက္ခုဗသာဒ၌၊ ယောတဏှာ၊ ဤတဏှာသည်။ ဥပ္ပဇ္ဇမာနာ၊ ဖြစ်သည်ရှိ
သော်၊ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ဣေ၊ ဤစက္ခုဗသာဒ၌၊ နိဝိသမာနာ၊ အမြဲထည်သည်
ရှိသော်၊ နိဝိသတိ၊ အမြဲထည်၏။ ယောကေ၊ ဥပါဒါနက္ခန္ဓာဟူသောသောက
၌၊ သောတံ၊ သောတပသာဒသည်။ (ဝ)။ ယောကေ၊ ဥပါဒါနက္ခန္ဓာဟူသော
သောက၌၊ စာနံ၊ စာနပသာဒသည်။ ယောကေ၊ ဥပါဒါနက္ခန္ဓာ ဟူသော
သောက၌၊ ဇိဝါ၊ ဇိဝါပသာဒသည်။ ယောကေ၊ ဥပါဒါနက္ခန္ဓာ ဟူသော
သောက၌၊ ကာယော၊ ကာယပသာဒသည်။ ယောကေ၊ ဥပါဒါနက္ခန္ဓာဟူသော
သောက၌၊ မနော၊ ဝိတ်သည်၊ ဝိယဂ္ဂုပံ၊ ဝိယဂျင်မည်၏။ သာတဂ္ဂုပံ၊ သာတဂျင်
မည်၏။ ဣေ၊ ဤဝိတ်၌၊ ယောတဏှာ၊ ဤတဏှာသည်။ ဥပ္ပဇ္ဇမာနာ၊ ဖြစ်သည်
ရှိသော်၊ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ဣေ၊ ဤဝိတ်၌၊ နိဝိသမာနာ၊ အမြဲထည်သည်ရှိ
သော်၊ နိဝိသတိ၊ အမြဲထည်၏။ ယောကေ၊ ဥပါဒါနက္ခန္ဓာ ဟူသောသောက၌၊
ဂူပါ ဂူပါရုံတို့သည်။ ယောကေ၊ ဥပါဒါနက္ခန္ဓာဟူသော သောက၌၊ သဒ္ဓါ၊
သဒ္ဓါရုံတို့သည်။ ယောကေ၊ ဥပါဒါနက္ခန္ဓာဟူသောသောက၌၊ ဂန္ဓာ၊ ဂန္ဓာရုံတို့

သည်။ လောကေ၊ ဥပါဒါနက္ခန္ဓာဟူသောလောကန္တိ၊ ရသော၊ ရသောရုံတို့သည်။
 လောကေ၊ ဥပါဒါနက္ခန္ဓာဟူသောလောကန္တိ၊ ဖောဋ္ဌဗ္ဗာ၊ ဖောဋ္ဌဗ္ဗာရုံတို့သည်။
 လောကေ၊ ဥပါဒါနက္ခန္ဓာဟူသောလောကန္တိ၊ ဓမ္မော၊ ဓမ္မောရုံတို့သည်။ ဝိယ ရူပံ၊
 ဝိယရုပ်မည်၏။ သာတရူပံ၊ သာတရုပ်မည်၏။ ဣတ္ထေ၊ ဤဓမ္မာရုံ၌။ သောတဏှာ၊
 ဤတဏှာသည်။ ဥပ္ပဇ္ဇမာနာ၊ ဖြစ်သည်ရှိသော်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ဣတ္ထေ၊ ဤဓမ္မာ
 ရုံ၌။ နိဝိသမာနာ၊ အမြဲတည်သည်ရှိသော်။ နိဝိသတိ၊ အမြဲတည်၏။ လောကေ၊
 ဥပါဒါနက္ခန္ဓာဟူသောလောကန္တိ၊ စက္ခုဝိညာဏံ၊ စက္ခုဝိညာဉ်သည်။ လော
 ကေ၊ ဥပါဒါနက္ခန္ဓာဟူသောလောကန္တိ၊ သောတဝိညာဏံ၊ သောတဝိညာဉ်
 သည်။ လောကေ၊ ဥပါဒါနက္ခန္ဓာဟူသောလောကန္တိ၊ စာနဝိညာဏံ၊ စာန
 ဝိညာဉ်သည်။ လောကေ၊ ဥပါဒါနက္ခန္ဓာဟူသောလောကန္တိ၊ ဇိဝှာဝိညာဏံ၊
 ဇိဝှာဝိညာဉ်သည်။ လောကေ၊ ဥပါဒါနက္ခန္ဓာ ဟူသော လောကန္တိ၊ ကာယ
 ဝိညာဏံ၊ ကာယဝိညာဉ်သည်။ လောကေ၊ ဥပါဒါနက္ခန္ဓာဟူသောလောက
 န္တိ၊ မနောဝိညာဏံ၊ မနောဝိညာဉ်သည်။ ဝိယ ရူပံ၊ ဝိယ ရုပ်မည်၏။ သာတ
 ရူပံ၊ သာတရုပ်မည်၏။ ဣတ္ထေ၊ ဤမနောဝိညာဉ်၌။ သောတဏှာ၊ ဤတဏှာ
 သည်။ ဥပ္ပဇ္ဇမာနာ၊ ဖြစ်သည်ရှိသော်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ဣတ္ထေ၊ ဤမနောဝိညာဉ်
 ၌။ နိဝိသမာနာ၊ အမြဲတည်သည်ရှိသော်။ နိဝိသတိ၊ အမြဲတည်၏။ လောကေ၊
 ဥပါဒါနက္ခန္ဓာဟူသော လောကန္တိ၊ စက္ခုသဗ္ဗသော၊ စက္ခုသဗ္ဗသသည်။
 ဝိယ ရူပံ ဝိယ ရုပ်မည်၏။ သာတရူပံ၊ သာတရုပ်မည်၏။ လောကေ၊ ဥပါဒါ
 နက္ခန္ဓာဟူသောလောကန္တိ၊ သောတသဗ္ဗသော၊ သောတသဗ္ဗသသည်။
 လောကေ၊ ဥပါဒါနက္ခန္ဓာ ဟူသော လောကန္တိ၊ စာနသဗ္ဗသော၊ စာန
 သဗ္ဗသသည်။ လောကေ၊ ဥပါဒါနက္ခန္ဓာဟူသောလောကန္တိ၊ ဇိဝှာသဗ္ဗသော
 ဇိဝှာသဗ္ဗသသည်။ လောကေ၊ ဥပါဒါနက္ခန္ဓာဟူသော လောကန္တိ၊ ကာယ
 သဗ္ဗသော၊ ကာယ သဗ္ဗသသည်။ လောကေ၊ ဥပါဒါနက္ခန္ဓာ ဟူသော
 လောကန္တိ၊ မနောသဗ္ဗသော၊ မနော သဗ္ဗသသည်။ ဝိယ ရူပံ၊ ဝိယ ရုပ်
 မည်၏။ သာတရူပံ၊ သာတရုပ်မည်၏။ ဣတ္ထေ၊ ဤမနောသဗ္ဗသ၌။ သောတ
 ဏှာ၊ ဤတဏှာသည်။ ဥပ္ပဇ္ဇမာနာ၊ ဖြစ်သည်ရှိသော်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ဣတ္ထေ၊ ဤ
 မနောသဗ္ဗသ၌။ နိဝိသမာနာ၊ အမြဲတည်သည်ရှိသော်။ နိဝိသတိ၊ အမြဲတည်
 ၏။ လောကေ၊ ဥပါဒါနက္ခန္ဓာဟူသော လောကန္တိ၊ စက္ခုသဗ္ဗသော၊ စက္ခု
 သဗ္ဗသကြောင့်ဖြစ်သော၊ ဝေဒနာ၊ ဝေဒနာသည်။ လောကေ၊ ဥပါဒါနက္ခန္ဓာ
 ဟူသောလောကန္တိ၊ သောတသဗ္ဗသော၊ သောတသဗ္ဗသကြောင့်ဖြစ်သော
 ဝေဒနာ၊ ဝေဒနာသည်။ လောကေ၊ ဥပါဒါနက္ခန္ဓာဟူသောလောကန္တိ၊ စာန

သမ္ဗုဿဇာ၊ ဗာနသမ္ဗုဿကြောင့်ဖြစ်သော၊ ဝေဒနာ၊ ဝေဒနာသည်၊ လောကေ၊ ဥပါဒါနက္ခန္ဓာဟူသောလောက၌၊ ဇိဝါသမ္ဗုဿဇာ၊ ဇိဝါသမ္ဗုဿကြောင့်ဖြစ်သော၊ ဝေဒနာ၊ ဝေဒနာသည်၊ လောကေ၊ ဥပါဒါနက္ခန္ဓာဟူသောလောက၌၊ ကာယသမ္ဗုဿဇာ၊ ကာယသမ္ဗုဿကြောင့်ဖြစ်သော၊ ဝေဒနာ၊ ဝေဒနာသည်၊ လောကေ၊ ဥပါဒါနက္ခန္ဓာဟူသောလောက၌၊ မနောသမ္ဗုဿဇာ၊ မနောသမ္ဗုဿကြောင့်ဖြစ်သော၊ ဝေဒနာ၊ ဝေဒနာသည်၊ ဝိယရူပံ၊ ဝိယရုပ်မည်၏။ သာတရူပံ၊ သာတရုပ်မည်၏။ ဣန္ဒြေ၊ ဤမနောသမ္ဗုဿဇာဝေဒနာ၌၊ ဇောတဏှာ၊ ဤတဏှာသည်၊ ဥပ္ပဇ္ဇမာနာ၊ ဖြစ်သည်ရှိသော်၊ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ဣန္ဒြေ၊ ဤမနောသမ္ဗုဿဇာဝေဒနာ၌၊ နိဝိသမာနာ၊ အမြဲတည်သည်ရှိသော်၊ နိဝိသတိ။ အမြဲတည်၏။ လောကေ၊ ဥပါဒါနက္ခန္ဓာဟူသောလောက၌၊ ရူပသညာ၊ ရူပသညာသည်၊ လောကေ၊ ဥပါဒါနက္ခန္ဓာဟူသောလောက၌၊ သဒ္ဓသညာ၊ သဒ္ဓသညာသည်၊ လောကေ၊ ဥပါဒါနက္ခန္ဓာဟူသောလောက၌၊ ဂန္ဓသညာ၊ ဂန္ဓသညာသည်၊ လောကေ၊ ဥပါဒါနက္ခန္ဓာဟူသောလောက၌၊ ရသသညာ၊ ရသသညာသည်၊ လောကေ၊ ဥပါဒါနက္ခန္ဓာဟူသောလောက၌၊ ဖောဠဗ္ဗသညာ၊ ဖောဠဗ္ဗသညာသည်၊ လောကေ၊ ဥပါဒါနက္ခန္ဓာဟူသောလောက၌၊ ဓမ္မသညာ၊ ဓမ္မသညာသည်၊ ဝိယရူပံ၊ ဝိယရုပ်မည်၏။ သာတရူပံ၊ သာတရုပ်မည်၏။ ဣန္ဒြေ၊ ဤဓမ္မသညာ၌၊ ဇောတဏှာ၊ ဤတဏှာသည်၊ ဥပ္ပဇ္ဇမာနာ၊ ဖြစ်သည်ရှိသော်၊ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ဣန္ဒြေ၊ ဤဓမ္မသညာ၌၊ နိဝိသမာနာ၊ အမြဲတည်သည်ရှိသော်၊ နိဝိသတိ။ အမြဲတည်၏။ လောကေ၊ ဥပါဒါနက္ခန္ဓာဟူသောလောက၌၊ ရူပသံစေတနာ၊ ရူပါရုံလျှင်အာရုံရှိသောစေတနာသည်၊ လောကေ၊ ဥပါဒါနက္ခန္ဓာဟူသောလောက၌၊ သဒ္ဓသံစေတနာ၊ သဒ္ဓါရုံလျှင်အာရုံရှိသောစေတနာသည်၊ လောကေ၊ ဥပါဒါနက္ခန္ဓာဟူသောလောက၌၊ ဂန္ဓသံစေတနာ၊ ဂန္ဓာရုံလျှင်အာရုံရှိသောစေတနာသည်၊ လောကေ၊ ဥပါဒါနက္ခန္ဓာဟူသောလောက၌၊ ရသသံစေတနာ၊ ရသာရုံလျှင်အာရုံရှိသောစေတနာသည်၊ လောကေ၊ ဥပါဒါနက္ခန္ဓာဟူသောလောက၌၊ ဖောဠဗ္ဗသံစေတနာ၊ ဖောဠဗ္ဗလျှင် အာရုံရှိသော စေတနာသည်။ လောကေ၊ ဥပါဒါနက္ခန္ဓာဟူသောလောက၌၊ ဓမ္မသံစေတနာ၊ ဓမ္မာရုံလျှင်အာရုံရှိသောစေတနာသည်၊ ဝိယရူပံ၊ ဝိယရုပ်မည်၏။ သဒ္ဓရူပံ၊ သဒ္ဓါရုပ်မည်၏။ ဣန္ဒြေ၊ ဤဓမ္မာရုံလျှင်အာရုံရှိသောစေတနာ၌၊ ဇောတဏှာ၊ ဤတဏှာသည်၊ ဥပ္ပဇ္ဇမာနာ၊ ဖြစ်သည်ရှိသော်၊ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ဣန္ဒြေ၊ ဤဓမ္မာရုံလျှင် အာရုံရှိသော စေတနာ၌၊ နိဝိသမာနာ၊ အမြဲတည်သည် ရှိသော်၊ နိဝိသတိ။ အမြဲတည်၏။ လောကေ၊

ဥပါဒါနက္ခန္ဓာဟူသော လောကန္တိ၊ ရူပတဏှာ၊ ရူပါရုံလျှင် အာရုံရှိသော
 တဏှာသည်၊ လောကေ၊ ဥပါဒါနက္ခန္ဓာဟူသောလောကန္တိ၊ သဒ္ဓတဏှာ၊
 သဒ္ဓါရုံလျှင် အာရုံရှိသော တဏှာသည်၊ လောကေ၊ ဥပါဒါနက္ခန္ဓာဟူသော
 လောကန္တိ၊ ဂန္ဓတဏှာ၊ ဂန္ဓာရုံလျှင် အာရုံရှိသော တဏှာသည်၊ လောကေ၊
 ဥပါဒါနက္ခန္ဓာဟူသောလောကန္တိ၊ ရသတဏှာ၊ ရသာရုံလျှင် အာရုံရှိသော
 တဏှာသည်၊ လောကေ၊ ဥပါဒါနက္ခန္ဓာ ဟူသော လောကန္တိ၊ ဖောဋ္ဌဗ္ဗာ
 တဏှာ၊ ဖောဋ္ဌဗ္ဗာရုံလျှင် အာရုံရှိသော တဏှာသည်၊ လောကေ၊ ဥပါဒါ
 နက္ခန္ဓာဟူသော လောကန္တိ၊ ဓမ္မတဏှာ၊ ဓမ္မာရုံလျှင် အာရုံရှိသော တဏှာ
 သည်၊ ဝိယရူပံ၊ ဝိယရုပ် မည်၏၊ သာတရူပံ၊ သာတရုပ် မည်၏၊ ဧတ္ထ၊
 ဤဓမ္မာရုံလျှင် အာရုံရှိသော တဏှာန္တိ၊ သောတဏှာ၊ ဤတဏှာသည်၊ ဥပ္ပဇ္ဇ
 မာနာ၊ ဖြစ်သည်ရှိသော်၊ ဥပ္ပဇ္ဇတိ၊ ဖြစ်၏၊ ဧတ္ထ၊ ဤဓမ္မာရုံလျှင် အာရုံရှိသော
 တဏှာန္တိ၊ နိဝိသမာနာ၊ အမြဲတည်သည်ရှိသော်၊ နိဝိသတိ၊ အမြဲတည်၏၊
 လောကေ၊ ဥပါဒါနက္ခန္ဓာ ဟူသော လောကန္တိ၊ ရူပဝိတက္ကော၊ ရူပါရုံလျှင်
 အာရုံရှိသောဝိတက်သည်၊ လောကေ၊ ဥပါဒါနက္ခန္ဓာဟူသော လောကန္တိ၊
 သဒ္ဓဝိတက္ကော၊ သဒ္ဓါရုံလျှင် အာရုံရှိသောဝိတက်သည်၊ လောကေ၊ ဥပါဒါ
 နက္ခန္ဓာဟူသောလောကန္တိ၊ ဂန္ဓဝိတက္ကော၊ ဂန္ဓာရုံလျှင် အာရုံရှိသောဝိတက်
 သည်၊ လောကေ၊ ဥပါဒါနက္ခန္ဓာဟူသောလောကန္တိ၊ ရသဝိတက္ကော၊ ရသာရုံ
 လျှင် အာရုံရှိသောဝိတက်သည်၊ လောကေ၊ ဥပါဒါနက္ခန္ဓာဟူသောလောကန္တိ၊
 ဖောဋ္ဌဗ္ဗဝိတက္ကော၊ ဖောဋ္ဌဗ္ဗာရုံလျှင် အာရုံရှိသောဝိတက်သည်၊ လောကေ၊
 ဥပါဒါနက္ခန္ဓာ ဟူသောလောကန္တိ၊ ဓမ္မဝိတက္ကော၊ ဓမ္မာရုံလျှင် အာရုံရှိသော
 ဝိတက်သည်၊ ဝိယရူပံ၊ ဝိယရုပ် မည်၏၊ သာတရူပံ၊ သာတရုပ် မည်၏၊ ဧတ္ထ၊
 ဤဓမ္မာရုံလျှင် အာရုံရှိသော ဝိတက်န္တိ၊ သောတဏှာ၊ ဤတဏှာသည်၊
 ဥပ္ပဇ္ဇမာနာ၊ ဖြစ်သည်ရှိသော်၊ ဥပ္ပဇ္ဇတိ၊ ဖြစ်၏၊ ဧတ္ထ၊ ဤဓမ္မာရုံလျှင် အာရုံရှိ
 သောဝိတက်န္တိ၊ နိဝိသမာနာ၊ အမြဲတည်သည်ရှိသော်၊ နိဝိသတိ၊ အမြဲတည်၏၊
 လောကေ၊ ဥပါဒါနက္ခန္ဓာဟူသောလောကန္တိ၊ ရူပဝိစာရော၊ ရူပါရုံလျှင် အာရုံ
 ရှိသောဝိစာရသည်၊ လောကေ၊ ဥပါဒါနက္ခန္ဓာဟူသောလောကန္တိ၊ သဒ္ဓဝိစာ
 ရော၊ သဒ္ဓါရုံလျှင် အာရုံရှိသော ဝိစာရသည်၊ လောကေ၊ ဥပါဒါနက္ခန္ဓာဟူ
 သောလောကန္တိ၊ ဂန္ဓဝိစာရော၊ ဂန္ဓာရုံလျှင် အာရုံရှိသောဝိစာရသည်၊ လော
 ကေ၊ ဥပါဒါနက္ခန္ဓာဟူသောလောကန္တိ၊ ရသဝိစာရော၊ ရသာရုံလျှင် အာရုံရှိ
 သောဝိစာရသည်၊ လောကေ၊ ဥပါဒါနက္ခန္ဓာဟူသော လောကန္တိ၊ ဖောဋ္ဌဗ္ဗ
 ဝိစာရော၊ ဖောဋ္ဌဗ္ဗာရုံလျှင် အာရုံရှိသော ဝိစာရသည်၊ လောကေ၊ ဥပါဒါ

နက္ခန္ဓာဟူသော သောကဋ္ဌိ၊ ဓမ္မဝိစာရော၊ ဓမ္မာရုံလျှင်အာရုံရှိသော ဝိစာရ
သည့်၊ ဝိယရူပံ၊ ဝိယရုပ်မည်၏။ သာတရူပံ၊ သာတရုပ်မည်၏။ ဧတ္ထ၊ ဤဓမ္မာ
ရုံလျှင်အာရုံသော ဝိစာရဋ္ဌိ၊ သောတဏှာ၊ ဤတဏှာသည်။ ဥပ္ပဇ္ဇမာနာ၊
ဖြစ်သည်ရှိသော်၊ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ဧတ္ထ၊ ဤဓမ္မာရုံလျှင်အာရုံရှိသောဝိစာရ
ဋ္ဌိ၊ နိဝိသမာနာ၊ အမြဲတည်သည်ရှိသော်၊ နိဝိသတိ။ အမြဲတည်၏။ ဘိက္ခဝေ၊
ရဟန်းတို့၊ ဣဒံဓမ္မဇာတံ၊ ဤတရားသဘောကို၊ ဒုက္ခသမုဒယံ၊ ဒုက္ခ၏အ
ကြောင်းဖြစ်သော၊ အရိယသစ္စံ၊ အရိယသစ္စာဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏။
၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ကတမဋ္ဌံ၊ အဘယ်သည်လျှင်၊ ဒုက္ခနိရောဓံ၊ ဒုက္ခ၏ချုပ်
ရာဖြစ်သော၊ အရိယသစ္စံ၊ အရိယသစ္စာမည်သနည်း။ တဿာယေ ဝတဏှာ
ယ၊ ထိုတဏှာ၏သာလျှင်၊ ယောအသေသဝိရာဂနိရောဓေစ၊ အကြင်အ
ကြွင်းမဲ့ ရာဂ၏ ကင်းရာ ချုပ်ရာ သည့်လည်း ကောင်း၊ ယောစာဂေါစ၊
အကြင်စွန့်ရာသည် လည်းကောင်း၊ ယောပဗ္ဗိနိဿဂ္ဂေါစ၊ အကြင်အတန်
ထလဲစွန့်ရာသည် လည်းကောင်း၊ တထော၊ ထိုတဏှာမှ၊ ယာမုတ္တံစ၊
အကြင်လွတ်ရာသည်လည်းကောင်း၊ ယောအနာလယောစ၊ အကြင်မကပ်
ငြိရာ သည်လည်းကောင်း၊ အတ္ထိ၊ ရှိ၏။ ဝိက္ခဝေ၊ ရဟန်းတို့၊ သာခေါပနသော
တဏှာ၊ ထိုတဏှာကို၊ ကတ္ထ၊ အဘယ်အာရုံ၌၊ ပဟိယုမာနာ၊ ပယ်အပ်သည်
ရှိသော်၊ ပဟိယုတိ၊ ပယ်အပ်သနည်း၊ ကတ္ထ၊ အဘယ်အာရုံ၌၊ နိရုဇ္ဈမာနာ၊
ချုပ်သည်ရှိသော်၊ နိရုဇ္ဈတိ၊ ချုပ်သနည်း။ သောကေ၊ ဥပါဒါနက္ခန္ဓဟူသော
သောကဋ္ဌိ၊ ယံဝိယရူပဗ္ဗံ၊ အကြင်ဝိယရုပ်သည်လည်းကောင်း၊ ယံသာတရူ
ပဗ္ဗံ၊ အကြင်သာတရုပ်သည်လည်းကောင်း၊ အတ္ထိ၊ ရှိ၏။ ဧတ္ထ၊ ဤဝိယရုပ်သာ
တရုပ်၌၊ သောတဏှာ၊ ဤတဏှာကို၊ ပဟိယုမာနာ၊ ပယ်အပ်သည်ရှိသော်။
ပဟိယုတိ၊ ပယ်အပ်၏။ ဧတ္ထ၊ ဤဝိယရုပ်သာတရုပ်၌၊ နိရုဇ္ဈမာနာ၊ ချုပ်သည်
ရှိသော်၊ နိရုဇ္ဈတိ၊ ချုပ်၏။ သောကေ၊ ဥပါဒါနက္ခန္ဓဟူသောသောကဋ္ဌိ၊ ကိဉ္စ
အဘယ်သည်လျှင်၊ ဝိယရူပံ၊ ဝိယရုပ်မည်သနည်း။ သာတရူပံ၊ သာတရုပ်
မည် သနည်း။ သောကေ၊ ဥပါဒါနက္ခန္ဓဟူ သောသောကဋ္ဌိ၊ စက္ခု၊ စက္ခု
ပသာဒသည်။ ဝိယရူပံ၊ ဝိယရုပ်မည်၏။ သာတရူပံ၊ သာတရုပ်မည်၏။ ဧတ္ထ၊
ဤစက္ခုပသာဒ၌၊ သောတဏှာ၊ ဤတဏှာကို၊ ပဟိယုမာနာ၊ ပယ်အပ်သည်
ရှိသော်၊ ပဟိယုတိ၊ ပယ်အပ်၏။ ဧတ္ထ၊ ဤစက္ခုပသာဒ၌၊ နိရုဇ္ဈမာနာ၊ ချုပ်
သည်ရှိသော်၊ နိရုဇ္ဈတိ၊ ချုပ်၏။ သောကေ၊ ဥပါဒါနက္ခန္ဓဟူသောသောကဋ္ဌိ၊
သောတံ၊ သောတပသာဒသည်။ သောကေ၊ ဥပါဒါနက္ခန္ဓဟူသောသောကဋ္ဌိ၊
စာနံ၊ စာနပသာဒ သည်လည်းကောင်း၊ ဥပါဒါနက္ခန္ဓဟူသောသောကဋ္ဌိ၊ ဇိဂြံ၊

ဇိဝှိပသာဒသည်၊ ထောကော၊ ဥပါဒါနက္ခန္ဓာဟူသောလောကန္တံ၊ ကာယော၊
 ကာယပသာဒသည်၊ ထောကော၊ ဥပါဒါနက္ခန္ဓာဟူသောလောကန္တံ၊ မနော၊
 ဝိတ်သည်၊ ဝိယရူပံ၊ ဝိယရုပ်မည်၏၊ သာတရူပံ၊ သာတရုပ်မည်၏၊ ဧတ္ထ၊
 ဤဝိဘိန္ဒု၊ သောတဏှာ၊ ဤဘဏှာကို၊ ပဟိယျမာနာ၊ ပယ်အပ်သည်ရှိသော်၊
 ပဟိယုတိ၊ ပယ်အပ်၏၊ ဧတ္ထ၊ ဤဝိတ်န္တံ၊ နိရုဏ္ဏမာနာ၊ ချုပ်သည်ရှိသော်၊
 နိရုဏ္ဏတိ၊ ချုပ်၏၊ ထောကော၊ ဥပါဒါနက္ခန္ဓာဟူသောလောကန္တံ၊ ရူပါ၊ ရူပါရုံတို့
 သည်၊ ထောကော၊ ဥပါဒါနက္ခန္ဓာဟူသောလောကန္တံ၊ သဒ္ဓါ၊ သဒ္ဓါရုံတို့သည်၊
 ထောကော၊ ဥပါဒါနက္ခန္ဓာဟူသောလောကန္တံ၊ ဂန္ဓာ၊ ဂန္ဓာရုံတို့သည်၊ ထော
 ကော၊ ဥပါဒါနက္ခန္ဓာဟူသောလောကန္တံ၊ ရသာ၊ ရသာရုံတို့သည်၊ ထောကော၊
 ဥပါဒါနက္ခန္ဓာဟူသောလောကန္တံ၊ ဖောဠဗ္ဗာ၊ ဖောဠဗ္ဗာရုံတို့သည်၊ ထောကော၊
 ဥပါဒါနက္ခန္ဓာဟူသောလောကန္တံ၊ ဓမ္မာ၊ ဓမ္မာရုံတို့သည်၊ ဝိယရူပံ၊ ဝိယရုပ်
 မည်၏၊ သာတရူပံ၊ သာတရုပ်မည်၏၊ ဧတ္ထ၊ ဤဝိယရုပ်သာတရုပ်န္တံ၊ သော
 တဏှာ၊ ဤတဏှာကို၊ ပဟိယျမာနာ၊ ပယ်အပ်သည်ရှိသော်၊ ပဟိယုတိ၊
 ပယ်အပ်၏၊ ဧတ္ထ၊ ဤဝိယရုပ်သာတရုပ်န္တံ၊ နိရုဏ္ဏမာနာ၊ ချုပ်သည်ရှိသော်၊
 နိရုဏ္ဏတိ၊ ချုပ်၏၊ ထောကော၊ ဥပါဒါနက္ခန္ဓာဟူသောလောကန္တံ၊ စက္ခုဝိညာဏံ၊
 စက္ခုဝိညာဏံ သည်၊ ထောကော၊ ဥပါဒါနက္ခန္ဓာဟူသောလောကန္တံ၊ သောတ
 ဝိညာဏံ၊ သောတဝိညာဏံ သည်၊ ထောကော၊ ဥပါဒါနက္ခန္ဓာဟူသောလောက
 န္တံ၊ စာနဝိညာဏံ၊ စာနဝိညာဏံ သည်၊ ထောကော၊ ဥပါဒါနက္ခန္ဓာဟူသော
 လောကန္တံ၊ ဇိဝှိဝိညာဏံ၊ ဇိဝှိဝိညာဏံ သည်၊ ထောကော၊ ဥပါဒါနက္ခန္ဓာဟူ
 သောလောကန္တံ၊ ကာယဝိညာဏံ၊ ကာယဝိညာဏံ သည်၊ ထောကော၊ ဥပါ
 ဒါနက္ခန္ဓာဟူသောလောကန္တံ၊ မနောဝိညာဏံ၊ မနောဝိညာဏံ သည်၊ ဝိယရူပံ၊
 ဝိယရုပ်မည်၏၊ သာတရူပံ၊ သာတရုပ်မည်၏၊ ဧတ္ထ၊ ဤမနောဝိညာဏံ၊
 သောတဏှာ၊ ဤဘဏှာကို၊ ပဟိယျမာနာ၊ ပယ်အပ်သည်ရှိသော်၊ ပဟိ
 ယတိ၊ ပယ်အပ်၏၊ ဧတ္ထ၊ ဤမနောဝိညာဏံ၊ နိရုဏ္ဏမာနာ၊ ချုပ်သည်ရှိသော်၊
 နိရုဏ္ဏတိ၊ ချုပ်၏၊ ထောကော၊ ဥပါဒါနက္ခန္ဓာ ဟူသော လောကန္တံ၊ စက္ခု
 သမ္ပဿာ၊ စက္ခုသမ္ပဿသည်၊ ထောကော၊ ဥပါဒါနက္ခန္ဓာ ဟူသော
 လောကန္တံ၊ မနောသမ္ပဿာ၊ မနောသမ္ပဿသည်၊ ဝိယရူပံ၊ ဝိယရုပ်မည်
 ၏၊ သာတရူပံ၊ သာတရုပ်မည်၏၊ ဧတ္ထ၊ ဤမနောသမ္ပဿန္တံ၊ သောတဏှာ၊
 ဤဘဏှာကို၊ ပဟိယျမာနာ၊ ပယ်အပ်သည်ရှိသော်၊ ပဟိယုတိ၊ ပယ်အပ်
 ၏၊ ဧတ္ထ၊ ဤမနောသမ္ပဿန္တံ၊ နိရုဏ္ဏမာနာ၊ ချုပ်သည်ရှိသော်၊ နိရုဏ္ဏတိ၊ ချုပ်
 ၏၊ ထောကော၊ ဥပါဒါနက္ခန္ဓာ ဟူသောလောကန္တံ၊ စက္ခုသမ္ပဿဇာ၊ စက္ခု

သမ္ဗုဒ္ဓသဘောကြောင့်ဖြစ်သော၊ ဝေဒနာ၊ဝေဒနာသည်။ လောကေ၊ဥပါဒါနက္ခန္ဓာ
ဟူသော လောကန္တိ။ သောတ သမ္ဗုဒ္ဓသဘော၊ သောတ သမ္ဗုဒ္ဓသဘောကြောင့်
ဖြစ်သော၊ ဝေဒနာ၊ဝေဒနာသည်။ လောကေ၊ဥပါဒါနက္ခန္ဓာဟူသောလော
ကန္တိ။ စာနသမ္ဗုဒ္ဓသဘော၊စာနသမ္ဗုဒ္ဓသဘောကြောင့် ဖြစ်သော၊ ဝေဒနာ၊ဝေဒနာ
သည်။လောကေ၊ ဥပါဒါနက္ခန္ဓာဟူသောလောကန္တိ။ ဖိဝါသမ္ဗုဒ္ဓသဘော၊ဖိဝါ
သမ္ဗုဒ္ဓသဘောကြောင့်ဖြစ်သော၊ ဝေဒနာ၊ဝေဒနာသည်။ လောကေ၊ဥပါဒါနက္ခန္ဓာ
ဟူသောလောကန္တိ။ ကာယသမ္ဗုဒ္ဓသဘော၊ ကာယသမ္ဗုဒ္ဓသဘောကြောင့် ဖြစ်သော၊
ဝေဒနာ၊ဝေဒနာသည်။ လောကေ၊ဥပါဒါနက္ခန္ဓာဟူသောလောကန္တိ။မနော
သမ္ဗုဒ္ဓသဘော၊မနောသမ္ဗုဒ္ဓသဘောကြောင့်ဖြစ်သော၊ ဝေဒနာ၊ဝေဒနာသည်။ ဝိယ
ဂ္ဂပံ ဝိယဂ္ဂပံမည်၏။သာတဂ္ဂပံ၊သာတဂ္ဂပံမည်၏။ဧတ္ထ၊ဤမနောသမ္ဗုဒ္ဓသဘော
ဝေဒနာန္တိ၊ဧသာတဏှာ၊ဤတဏှာကို၊ပဟိယုမာနာ၊ပယ်အပ်သည်ရှိသော်
ပဟိယုတိ၊ ပယ်အပ်၏။ ဧတ္ထ၊ဤမနောသမ္ဗုဒ္ဓသဘောဝေဒနာန္တိ။ နိရုဇ္ဈမာနာ၊
ချုပ်သည်ရှိသော်၊နိရုဇ္ဈတိ၊ချုပ်၏။လောကေ၊ဥပါဒါနက္ခန္ဓာဟူသောလော
ကန္တိ၊ရူပသညာ၊ရူပသညာသည်။လောကေ၊ဥပါဒါနက္ခန္ဓာဟူသောလောက
န္တိ၊သဒ္ဓသညာ၊သဒ္ဓသညာသည်။ လောကေ၊ဥပါဒါနက္ခန္ဓာဟူသောလောက
န္တိ၊ဂန္ဓသညာ၊ဂန္ဓသညာသည်။ လောကေ၊ဥပါဒါနက္ခန္ဓာဟူသောလောကန္တိ၊
ရသာသညာ၊ရသာသညာသည်။ လောကေ၊ဥပါဒါနက္ခန္ဓာဟူသောလောကန္တိ၊
ဖောဠဗ္ဗသညာ၊ဖောဠဗ္ဗသညာသည်။လောကေ၊ဥပါဒါနက္ခန္ဓာဟူသောလော
ကန္တိ၊ဓမ္မသညာ၊ဓမ္မသညာသည်။ ဝိယဂ္ဂပံ၊ဝိယဂ္ဂပံမည်၏။ သာတဂ္ဂပံ၊သာ
တဂ္ဂပံမည်၏။ဧတ္ထ၊ဤဓမ္မသညာန္တိ၊ဧသာတဏှာ၊ဤတဏှာကို၊ ပဟိယုမာ
နာ၊ ပယ်အပ်သည်ရှိသော်။ ပဟိယုတိ၊ပယ်အပ်၏။ ဧတ္ထ၊ဤဓမ္မသညာန္တိ၊
နိရုဇ္ဈမာနာ၊ချုပ်သည်ရှိသော်၊ နိရုဇ္ဈတိ၊ချုပ်၏။လောကေ၊ဥပါဒါနက္ခန္ဓာ
ဟူသောလောကန္တိ၊ရူပသံစေတနာ၊ ရူပါရုံလျှင်အာရုံရှိသောစေတနာသည်။
လောကေ၊ ဥပါဒါနက္ခန္ဓာဟူသောလောကန္တိ၊ သဒ္ဓသံစေတနာ၊သဒ္ဓါရုံလျှင်
အာရုံရှိသောစေတနာသည်။ လောကေ၊ ဥပါဒါနက္ခန္ဓာဟူသောလောကန္တိ၊
ဂန္ဓသံစေတနာ၊ဂန္ဓာရုံလျှင်အာရုံရှိသော စေတနာသည်။ လောကေ၊ဥပါဒါ
နက္ခန္ဓာဟူသောလောကန္တိ၊ ရသာသံစေတနာ၊ ရသာရုံလျှင်အာရုံရှိသောစေ
တနာသည်။လောကေ၊ဥပါဒါနက္ခန္ဓာဟူသောလောကန္တိ၊ဖောဠဗ္ဗသံစေတနာ၊
ဖောဠဗ္ဗာရုံလျှင် အာရုံရှိသောစေတနာသည်။ လောကေ၊ဥပါဒါနက္ခန္ဓာဟူ
သောလောကန္တိ၊ ဓမ္မသံစေတနာ၊ ဓမ္မာရုံလျှင်အာရုံရှိသောစေတနာသည်။
ဝိယဂ္ဂပံ၊ဝိယဂ္ဂပံမည်၏။ သာတဂ္ဂပံ၊သာတဂ္ဂပံမည်၏။ ဧတ္ထ၊ဤဓမ္မာရုံလျှင်

အာရုံရှိသောစေတနာ၌၊ သောတဏှာ၊ ဤတဏှာကို၊ ပဟိယုမာနာ၊ ပယ်အပ်သည်ရှိသော်၊ ပဟိယုတိ၊ ပယ်အပ်၏။ ဧတ္ထ၊ ဤဓမ္မာရုံလျှင် အာရုံရှိသော စေတနာ၌၊ နိရုဏ္ဏမာနာ၊ ချုပ်သည်ရှိသော်၊ နိရုဏ္ဏတိ၊ ချုပ်၏။ ဩဝေ၊ ဤကော၊ ဥပါဒါနက္ခန္ဓာဟူသောထောက၌၊ ရူပတဏှာ၊ ရူပါရုံလျှင် အာရုံရှိသောတဏှာသည်၊ ဩဝေ၊ ဤကော၊ ဥပါဒါနက္ခန္ဓာဟူသောထောက၌၊ သဒ္ဓါရုံလျှင် အာရုံရှိသောတဏှာသည်၊ ဩဝေ၊ ဤကော၊ ဥပါဒါနက္ခန္ဓာဟူသောထောက၌၊ ဝန္ဓတဏှာ၊ ဝန္ဓာရုံလျှင် အာရုံရှိသောတဏှာသည်၊ ဩဝေ၊ ဤကော၊ ဥပါဒါနက္ခန္ဓာဟူသောထောက၌၊ ရသတဏှာ၊ ရသာရုံလျှင် အာရုံရှိသော တဏှာသည်၊ ဩဝေ၊ ဤကော၊ ဥပါဒါနက္ခန္ဓာဟူသော ထောက၌၊ ဖောဋ္ဌဗ္ဗတဏှာ၊ ဖောဋ္ဌဗ္ဗာရုံလျှင် အာရုံရှိသော တဏှာသည်၊ ဩဝေ၊ ဤကော၊ ဥပါဒါနက္ခန္ဓာဟူသောထောက၌၊ ဓမ္မတဏှာ၊ ဓမ္မာရုံလျှင် အာရုံရှိသော တဏှာသည်၊ ဝိယရူပံ၊ ဝိယရုပ်မည်၏။ သာတရူပံ၊ သာတရုပ်မည်၏။ ဧတ္ထ၊ ဤဓမ္မာရုံ၌၊ သောတဏှာ၊ ဤတဏှာကို၊ ပဟိယုမာနာ၊ ပယ်အပ်သည်ရှိသော်၊ ပဟိယုတိ၊ ပယ်အပ်၏။ ဧတ္ထ၊ ဤဓမ္မာရုံ၌၊ နိရုဏ္ဏမာနာ၊ ချုပ်သည်ရှိသော်၊ နိရုဏ္ဏတိ၊ ချုပ်၏။ ဩဝေ၊ ဤကော၊ ဥပါဒါနက္ခန္ဓာ ဟူသောထောက၌၊ ရူပဝိတက္ကော၊ ရူပါရုံလျှင် အာရုံရှိသော ဝိတက်သည်၊ ဩဝေ၊ ဤကော၊ ဥပါဒါနက္ခန္ဓာဟူသောထောက၌၊ သဒ္ဓါဝိတက္ကော၊ သဒ္ဓါရုံလျှင် အာရုံရှိသောဝိတက်သည်၊ ဩဝေ၊ ဤကော၊ ဥပါဒါနက္ခန္ဓာဟူသော ထောက၌၊ ဝန္ဓဝိတက္ကော၊ ဝန္ဓာရုံလျှင် အာရုံရှိသောဝိတက်သည်၊ ဩဝေ၊ ဤကော၊ ဥပါဒါနက္ခန္ဓာဟူသောထောက၌၊ ရသဝိတက္ကော၊ ရသာရုံလျှင် အာရုံရှိသော ဝိတက်သည်၊ ဩဝေ၊ ဤကော၊ ဥပါဒါနက္ခန္ဓာဟူသောထောက၌၊ ဖောဋ္ဌဗ္ဗဝိတက္ကော၊ ဖောဋ္ဌဗ္ဗာရုံလျှင် အာရုံရှိသော ဝိတက်သည်၊ ဩဝေ၊ ဤကော၊ ဥပါဒါနက္ခန္ဓာဟူသောထောက၌၊ ဓမ္မဝိတက္ကော၊ ဓမ္မာရုံလျှင် အာရုံရှိသောဝိတက်သည်၊ ဝိယရူပံ ဝိယရုပ်မည်၏။ သာတရူပံ၊ သာတရုပ်မည်၏။ ဧတ္ထ၊ ဤဓမ္မာရုံလျှင် အာရုံရှိသောဝိတက်၌၊ သောတဏှာ၊ ဤတဏှာကို၊ ပဟိယုမာနာ၊ ပယ်အပ်သည်ရှိသော်၊ ပဟိယုတိ၊ ပယ်အပ်၏။ ဧတ္ထ၊ ဤဓမ္မာရုံလျှင် အာရုံရှိသော ဝိတက်၌၊ နိရုဏ္ဏမာနာ၊ ချုပ်သည်ရှိသော်၊ နိရုဏ္ဏတိ၊ ချုပ်၏။ ဩဝေ၊ ဤကော၊ ဥပါဒါနက္ခန္ဓာဟူသောထောက၌၊ ရူပဝိစာရော၊ ရူပါရုံလျှင် အာရုံရှိသောဝိစာရသည်၊ ဩဝေ၊ ဤကော၊ ဥပါဒါနက္ခန္ဓာဟူသောထောက၌၊ သဒ္ဓါဝိစာရော၊ သဒ္ဓါရုံလျှင် အာရုံရှိသောဝိစာရသည်၊ ဩဝေ၊ ဤကော၊ ဥပါဒါနက္ခန္ဓာဟူသောထောက၌၊ ဝန္ဓဝိစာရော၊ ဝန္ဓာရုံလျှင် အာရုံရှိသောဝိစာရသည်၊ ဩဝေ၊ ဤကော၊ ဥပါဒါနက္ခန္ဓာဟူသောထောက၌၊ ရသဝိစာရော၊ ရသာရုံလျှင် အာရုံရှိသောဝိစာရသည်၊ ဩဝေ၊ ဤကော၊ ဥပါဒါ

နက္ခန္ဓာဟူသောထောကဋ္ဌိ၊ ဗောဋ္ဌဗ္ဗဝိစာရော၊ ဗောဋ္ဌဗ္ဗာရုံလျှင်အာရုံရှိသော
 ဝိစာရသည်။ ထောကေ။ ဥပါဒါနက္ခန္ဓာဟူသော ထောကဋ္ဌိ၊ ဓမ္မဝိစာရော၊
 ဓမ္မာရုံလျှင်အာရုံရှိသောဝိစာရသည်။ ဝိယရူပံ၊ ဝိယရုပ်မည်၏။ သာထရူပံ၊
 သာထရုပ်မည်၏။ ဧတ္ထေ၊ ဤဓမ္မာရုံလျှင်အာရုံရှိသောဝိစာရဋ္ဌိ။ သောထဏှာ၊
 ဤထဏှာကို၊ ပဟိယုမာနာ၊ ပဟိအပ်သည်ရှိသော်၊ ပဟိယုတိ၊ ပဟိအပ်၏။
 ဧတ္ထေ၊ ဤဓမ္မာရုံလျှင်အာရုံရှိသောဝိစာရဋ္ဌိ။ နိရုဇ္ဈမာနာ၊ ချုပ်သည်ရှိသော်၊
 နိရုဇ္ဈတိ၊ ချုပ်၏။ ဘိက္ခဝေ၊ ရဟန်းတို့။ ဣဒံဓမ္မဇာတံ၊ ဤထရားသဘောကို။
 ဒုက္ခနိရောဓံ၊ ဒုက္ခ၏ချုပ်ရာဖြစ်သော။ အရိယသစ္စံ၊ အရိယသစ္စာဟူ၍။ ဝုစ္စ
 တိ၊ ဆိုအပ်၏။ ဘိက္ခဝေ၊ ရဟန်းတို့။ ကတမဉ္စ၊ အဘယ်သည်လျှင်၊ ဒုက္ခ
 နိရောဓဂါမိနိပ္ပဒိပဒါ၊ ဒုက္ခ၏ ချုပ်ရာနိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်ဖြစ်
 သော၊ အရိယသစ္စံ၊ အရိယသစ္စာမည်သနည်း။ အရိယော၊ မြတ်သော၊ အဋ္ဌဝီ
 ကော၊ အင်္ဂါရှစ်ပါးရှိသော၊ အယမေဝမဂ္ဂေါ၊ ဤမင်သည်ပင်လျှင်တည်း။
 ဣဒံအယံမဂ္ဂေါ၊ ဤမဂ္ဂင်ရှစ်ပါးဟူသည်။ သေယျထာကတမော၊ အဘယ်
 နည်း။ သမ္မာဒိဋ္ဌိ၊ သမ္မာဒိဋ္ဌိလည်းကောင်း။ သမ္မာသင်္ကပ္ပေါ၊ သမ္မာသင်္ကပ္ပ
 လည်းကောင်း။ သမ္မာဝါစာ၊ သမ္မာဝါစာ လည်းကောင်း။ သမ္မာကမ္မန္တော၊
 သမ္မာကမ္မန္တလည်းကောင်း။ သမ္မာအာဇီဝေါ၊ သမ္မာအာဇီဝလည်းကောင်း။
 သမ္မာဝါယာမော၊ သမ္မာဝါယာမ လည်းကောင်း။ သမ္မာသတိ၊ သမ္မာသတိ
 လည်းကောင်း။ သမ္မာသမာဓိ၊ သမ္မာသမာဓိလည်းကောင်း။ ဣတိအယံ၊ ဤ
 သည်ပင်တည်း။ ဘိက္ခဝေ၊ ရဟန်းတို့။ ကတမာစ၊ အဘယ်သည်လျှင်၊ သမ္မာ
 ဒိဋ္ဌိ၊ သမ္မာဒိဋ္ဌိမည်သနည်း။ ဘိက္ခဝေ၊ ရဟန်းတို့။ ဒုက္ခေ၊ ဒုက္ခသစ္စာဋ္ဌိ။ ယံဥာ
 တဉ္စ၊ အကြင် သိသော ဥာဏ်သည် လည်းကောင်း။ ဒုက္ခသမုဒယေ၊ ဒုက္ခ
 ၏အကြောင်းဖြစ်သော သမုဒယ သစ္စာဋ္ဌိ။ ယံဥာတဉ္စ၊ အကြင် သိသော
 ဥာဏ်သည်လည်းကောင်း။ ဒုက္ခနိရောဓေ၊ ဒုက္ခ၏ချုပ်ရာဖြစ်သောနိရောဓ
 သစ္စာဋ္ဌိ။ ယံဥာတဉ္စ၊ အကြင်သိသောဥာဏ်သည်လည်းကောင်း။ ဒုက္ခနိရော
 ဓဂါမိနိပ္ပဒိပဒါယ၊ ဒုက္ခ၏ချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ဖြစ်သော
 မဂ္ဂသစ္စာဋ္ဌိ။ ယံဥာတဉ္စ၊ အကြင်သိသောဥာဏ်သည်လည်းကောင်း။ အတ္ထိ၊
 ရှိ၏။ ဘိက္ခဝေ၊ ရဟန်းတို့။ အယံဓမ္မော၊ ဤထရားကို၊ သမ္မာဒိဋ္ဌိ၊ သမ္မာဒိဋ္ဌိဟူ၍။
 ဝုစ္စတိ၊ ဆိုအပ်၏။ ဘိက္ခဝေ၊ ရဟန်းတို့။ ကတမောစ၊ အဘယ်သည်လျှင်၊
 သမ္မာသင်္ကပ္ပေါ၊ သမ္မာသင်္ကပ္ပ မည်သနည်း။ ယောနေက္ခမ္မ သင်္ကပ္ပေါ၊
 အကြင်ကာမစ္ဆန္တမှထွက်မြောက်သောဝိတက်သည်လည်းကောင်း။ ယော
 အဗျာပါဒ သင်္ကပ္ပေါ၊ အကြင်ဒေါသမှ ကြဉ်သော ဝိတက်သည်လည်း

ကောင်း၊ ယောဇဝိတိံ သာသကံပေါစ၊ အကြင်ပိတိံ သာဇာနိကျင်ဘက်
 ဖြစ်သောပိတက်သည် ထည်းကောင်း၊ အတ္ထိ၊ ရှိ၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊
 အယံ ဓမ္မော၊ ဤထရားကို၊ သမ္မာသကံပေါ၊ သမ္မာသက်ပ္ပဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်
 ၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ကကမာစ၊ အဘယ်သည်လျှင်၊ သမ္မာဝါစာ၊ သမ္မာ
 ဝါစာမည်သနည်း၊ ရုသာဝါဒေါ၊ ချွတ်ယွင်းသော စကားကို ဆိုခြင်းမှ၊
 ယာဝေရမဏီစ၊ အကြင်ကြည့်ရှောင်ကြောင်းဖြစ်သောပိရတီသည်ထည်း
 ကောင်း၊ ဝိသုဏဝါစာ၊ ချစ်ခြင်းဆိတ်ခြင်းကိုပြုထုတ်သောစကားမှ၊ ယာ
 ဝေရမဏီစ၊ အကြင် ကြည့်ရှောင်ကြောင်း ဖြစ်သော ပိရတီသည်ထည်း
 ကောင်း၊ ပရုသဝါစာ၊ ကြမ်းကြုတ်သောစကားမှ၊ ယာဝေရမဏီစ၊ အကြင်
 ကြည့်ရှောင်ကြောင်း ဖြစ်သောပိရတီသည် ထည်းကောင်း၊ သမ္ပယုထာပါ၊
 အကျ မရှိသောစကားကိုဆိုခြင်းမှ၊ ယာဝေရမဏီစ၊ အကြင်ကြည့်ရှောင်
 ကြောင်းဖြစ်သောပိရတီသည်ထည်းကောင်း၊ အတ္ထိ၊ ရှိ၏၊ ဘိက္ခုဝေ၊ ရဟန်း
 တို့၊ အယံ ဓမ္မော၊ ဤထရားကို၊ သမ္မာဝါစာ၊ သမာဝါစာဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်
 ၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ကတမောစ၊ အဘယ်သည်လျှင်၊ သမ္မာကမ္မန္တော၊
 သမ္မာကမ္မန္တမည်သနည်း၊ ပါတာတိပါတာ၊ သူ၏အထက်ကိုသတ်ခြင်းမှ၊
 ယာဝေရမဏီစ၊ အကြင်ကြည့်ရှောင်ကြောင်းဖြစ်သောပိရတီသည်ထည်း
 ကောင်း၊ အဒိန္နာ ဒါနာ၊ အရှင်သည်ကိုယ် နှုတ်တို့ဖြင့် မပေးအပ်သော
 သူတပါးဥစ္စာကိုခိုးယူခြင်းမှ၊ ယာဝေရမဏီစ၊ အကြင်ကြည့်ရှောင်ကြောင်း
 ဖြစ်သောပိရတီသည် ထည်းကောင်း၊ ကာမေသုမိစ္ဆာစာရာ၊ သူတပါး၏
 မယားဟုဆိုအပ်သောဝတ္ထုကာမဂုဏ်တို့၌ လွန်ကျူးသောအကျင့်မှ၊ ယာ
 ဝေရမဏီစ၊ အကြင် ကြည့်ရှောင်ကြောင်း ဖြစ်သော ပိရတီသည်ထည်း
 ကောင်း၊ အတ္ထိ၊ ရှိ၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ အယံ ဓမ္မော၊ ဤထရားကို၊ သမ္မာ
 ကမ္မန္တော၊ သမ္မာကမ္မန္တဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ကတ
 မောစ၊ အဘယ်သည်လျှင်၊ သမ္မာအာဇီဝေါ၊ သမ္မာအာဇီဝ မည်သနည်း၊
 ဘိက္ခုဝေ၊ ရဟန်းတို့၊ ဣဝ၊ ဤငါတုရားသာသနာတော်၌၊ အရိယသာဝကော၊
 အရိယာသာဝကသည်၊ မိစ္ဆာဇိဝံ၊ မိစ္ဆာဇီဝကို၊ ပဟာယ၊ ပယ်၍၊ သမ္မာ
 အာဇီဝေန၊ သမ္မာအာဇီဝဖြင့်၊ ဇီဝိတံ၊ အသက်ကို၊ ကပ္ပေတိ၊ မွေး၏၊ ဘိက္ခုဝေ
 ရဟန်းတို့၊ အယံ၊ ဤသို့အသက်မွေးခြင်းကို၊ သမ္မာအာဇီဝေါ၊ သမ္မာအာဇီဝ
 ဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ကတမောစ၊ အဘယ်သည်
 လျှင်၊ သမ္မာဝါယာမော၊ သမ္မာဝါယာမ မည်သနည်း၊ ဘိက္ခုဝေ၊ ရဟန်းတို့၊
 ဣဝ၊ ဤငါတုရားသာသနာတော်၌၊ ဘိက္ခု၊ ရဟန်းသည်၊ အနုပ္ပန္နာနံ၊ မဖြစ်ကုန်

သေးသော၊ ပါပကာနံ၊ ယုတ်မာကျန်သော၊ အကုသလာနံ၊ အကုသိုလ်ဖြစ်
 ကျန်သော၊ ဓမ္မာနံ၊ တရားတို့ကို၊ အနုပ္ပါဒါယ၊ မဖြစ်စေခြင်းငှါ၊ ဆန္ဒံ၊ ဆန္ဒ
 ကို၊ ဇနေတိ၊ ဖြစ်စေထတ်၏။ ဝါယမတိ၊ လုံ့လပြုတတ်၏။ ဝိရိယံ၊ လုံ့လကို၊
 အာရဘတိ၊ အားထုတ်တတ်၏။ ဝိတ္တံ၊ စိတ်ကို၊ ပဂ္ဂဏှာတိ၊ ငြီးမြှောက်
 တတ်၏။ ပဒဟတိ၊ ဆောက်တည်တတ်၏။ ဥပ္ပန္နာနံ၊ ဖြစ်ကုန် ပြီးသော၊
 ပါပကာနံ၊ ယုတ်မာကျန်သော၊ အကုသလာနံ၊ အကုသိုလ်ဖြစ်ကျန်သော၊
 ဓမ္မာနံ၊ တရားတို့ကို၊ ပဟာနာယ၊ ပယ်ခြင်းငှါ၊ ဆန္ဒံ၊ ဆန္ဒကို၊ ဇနေတိ၊ ဖြစ်
 စေတတ်၏။ ဝါယမတိ၊ လုံ့လပြုတတ်၏။ ဝိရိယံ၊ လုံ့လကို၊ အာရဘတိ၊
 အားထုတ်တတ်၏။ ဝိတ္တံ၊ စိတ်ကို၊ ပဂ္ဂဏှာတိ၊ ငြီးမြှောက်တတ်၏။ ပဒဟတိ၊
 ဆောက်တည်တတ်၏။ အနုပ္ပန္နာနံ၊ မဖြစ်ကုန် သေးသော၊ ကုသလာနံ၊
 ကုသိုလ်ဖြစ်ကျန်သော၊ ဓမ္မာနံ၊ တရားတို့ကို၊ ဥပ္ပါဒါယ၊ ဖြစ်စေခြင်းငှါ၊ ဆန္ဒံ၊
 ဆန္ဒကို၊ ဇနေတိ၊ ဖြစ်စေတတ်၏။ ဝါယမတိ၊ လုံ့လပြုတတ်၏။ ဝိရိယံ၊
 လုံ့လကို၊ အာရဘတိ၊ အားထုတ်တတ်၏။ ဝိတ္တံ၊ စိတ်ကို၊ ပဂ္ဂဏှာတိ၊ ငြီးမြှောက်
 တတ်၏။ ပဒဟတိ၊ ဆောက်တည်တတ်၏။ ဥပ္ပန္နာနံ၊ ဖြစ်ကုန်ပြီးသော၊ ကုသ
 လာနံ၊ ကုသိုလ်ဖြစ်ကျန်သော၊ ဓမ္မာနံ၊ တရားတို့၏၊ ဋီတိယာ၊ တည်ခြင်းငှါ၊
 အသမ္မောသာယ၊ မပျောက်ပျက်ခြင်းငှါ၊ ဘိယျောဘာဝါယ၊ အတိုင်းထက်
 အလွန်ပွားခြင်းငှါ၊ ဝေဂုလ္လာယ၊ ပြန့်ပြောခြင်းငှါ၊ ဘာဝနာယ၊ ပွားခြင်း၏။
 ပါရိပူရိယာ၊ ပြည့်စုံခြင်းငှါ။ ဆန္ဒံ၊ ဆန္ဒကို၊ ဇနေတိ၊ ဖြစ်စေတတ်၏။ ဝါယမ
 တိ၊ လုံ့လပြုတတ်၏။ ဝိရိယံ၊ လုံ့လကို၊ အာရဘတိ၊ အားထုတ်တတ်၏။ ဝိတ္တံ၊
 စိတ်ကို၊ ပဂ္ဂဏှာတိ၊ ငြီးမြှောက်တတ်၏။ ပဒဟတိ၊ ဆောက်တည်တတ်၏။
 ဘိက္ခဝေ၊ ရဟန်းတို့၊ အယံ ဓမ္မေ၊ ဤတရားကို၊ သမ္မာဝါယာမော၊ သမ္မာဝါ
 ယာမဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ကထမံ၊ အစယ်
 သည်လျှင်၊ သမ္မာသတိ၊ သမ္မာသတိမည်သနည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဣဝံ၊
 ဤငါတရားသာသာနာထေဝံ၊ ဘိက္ခူ၊ ရဟန်းသည်၊ အာတာပီ၊ ကံထေသာကို
 ပူပန်စေတတ်သောလုံ့လရှိသည်ဖြစ်၍၊ သမ္ပဇာနော၊ ဗညာအဆင်အခြင်နှင့်
 ပြည့်စုံသည်ဖြစ်၍၊ သတိမာ၊ သတိနှင့်ပြည့်စုံသည်ဖြစ်၍၊ လောကေ၊ ဥပါဒါ
 နက္ခန္ဓာဟူသောလောက၌၊ အဘိဇ္ဈာဒေါမနဿံ၊ အလိုကြီးခြင်းမှလုံးမသာ
 ယာခြင်းကို၊ ဝိနေယျံ၊ ပျောက်၍၊ ကာယေ၊ မိမိခန္ဓာကိုယ်၌၊ ကာယာနူပသတိ၊
 နို့တ္ထိံ၊ သကမ္မာကို အဘန်တလဲလဲရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏။ ဝေဒနာသု၊
 ဝေဒနာတို့၌၊ ဝေဒနာနူပသတိ၊ ဝေဒနာကို အဘန်တလဲလဲရှုသည်ဖြစ်၍၊ ဝိဟ
 ရတိ၊ နေ၏။ ဝိတ္တေ၊ စိတ်၌၊ ဝိတ္တာနူပသတိ၊ စိတ်ကို အဘန်တလဲလဲရှုသည်ဖြစ်

၍၊ ဝိဟရတိ၊ နေဇ္ဇါ၊ ဘိက္ခု၊ ရဟန်းသည်။ အာတာပီ၊ ကိလေသာကိုပူပန်စေ
 တတ်သောလုံ့လရှိသည်ဖြစ်၍။ သမ္ပဇဇနော၊ ပညာအဆင်အခြင်နှင့်ပြည့်စုံ
 သည်ဖြစ်၍။ သတ်မာ၊ သတိနှင့်ပြည့်စုံသည်ဖြစ်၍။ ယောကော၊ ဥပါဒါနက္ခန္ဓာ
 ဟူသောလောကန္ဓ်၊ အဘိဇ္ဈာဒေါမနသံ၊ အလိုကြီးခြင်းရှလုံးမသာယာခြင်း
 ကို၊ ဝိနေယျ၊ ပျောက်၍၊ ဓမ္မေသု၊ တရားတို့၌။ ဓမ္မာနုဗသီ၊ တရားကိုအတန်
 ထလဲလှူသည်ဖြစ်၍။ ဝိဟရတိ၊ နေဇ္ဇါ၊ ဘိက္ခုဝေ၊ ရဟန်းတို့။ အယံဓမ္မော
 ဤတရားကို၊ သမ္ဗာသတိ၊ သမ္ဗာသတိဟူ၍။ ဝုပ္ပတိ၊ ဆိုအပ်၏။ ဘိက္ခုဝေ၊ ရ
 ဟန်းတို့။ ကကမောစ၊ အတတ်သည်လျှင်၊ သမ္ဗာသမာဓိ၊ သမ္ဗာသမာဓိမည်
 သနည်း၊ ဘိက္ခုဝေ၊ ရဟန်းတို့။ ဣဓ၊ ဤငါတုရားသာသနာတော်၌။ ဘိက္ခု၊ ရ
 ဟန်းသည်၊ ကာမေဟိ၊ ဝတ္ထုကာမကိလေသာ၊ ကာမတို့မှ၊ ဝိဝိဇ္ဇေဝိဝိဇ္ဇေဝ
 ဆိတ်၍သာလျှင်။ အကုသလေဟိ၊ အကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မေဟိ၊ တရား
 တို့မှ၊ ဝိဝိဇ္ဇေဝ၊ ဆိတ်၍သာလျှင်၊ သမိတက္ကံ၊ ဝိတက်နှင့်ထည်းတကွဖြစ်သော
 သမိစာရံ၊ ဝိစာရနှင့်ထည်းတကွဖြစ်သော၊ ဝိဝေကဇံ၊ နိဝရဏတို့၏ကင်း
 ခြင်းဆိတ်ခြင်းကြောင့်ဖြစ်သော၊ ဝိတိသုခံ၊ ဝိတိသုခရှိသော၊ ပဌမံဈာန်၊ ပဌမ
 ဈာန်ကို၊ ဥပသမ္ပန္န၊ ပြည့်စုံစေ၍၊ ဝိဟရတိ၊ နေဇ္ဇါ၊ ဝိတက္ကံဝိစာရန်၊ ဝိတက်
 ဝိစာရတို့ကို၊ ဝူပသမာအဘိက္ကမာ၊ လွန်ခြင်းကြောင့်၊ အတ္တတ္တံ၊ မိမိသန္တာန်၌
 စေတသော၊ စိတ်ကို၊ သမ္ဗာသဒန်၊ ကြည်စေတတ်သော၊ စေတသော၊ စိတ်၏
 ဧကောဒိဘာဝံ၊ မြတ်သောထည်ကြည်ခြင်းကိုပွားစေထက်သော၊ အဝိတက္ကံ
 ဝိတက်မရှိသော၊ အဝိစာရံ၊ ဝိစာရမရှိသော၊ သမ္ဗာမိဇံ၊ ပဌမဈာန်သမာဓိ
 ကြောင့်ဖြစ်သော၊ ဝိတိသုခံ၊ ဝိတိသုခရှိသော၊ ဒုတိယံဈာန်၊ ဒုတိယဈာန်ကို၊ ဥ
 ပသမ္ပန္န၊ ပြည့်စုံစေ၍၊ ဝိဟရတိ၊ နေဇ္ဇါ၊ ဝိတိယာ၊ ဝိတိကို၊ ဝိရာဂါစ၊ စက်ဆုပ်
 ခြင်းကြောင့်ထည်းကောင်း၊ ဥပေက္ခာကောစ၊ လျစ်လျူရှုသည်ဖြစ်၍ထည်း
 ကောင်း။ သထောစ၊ သတိနှင့်ပြည့်စုံသည်ဖြစ်၍ထည်းကောင်း။ သမ္ပဇဇနော
 စ၊ ပညာအဆင်အခြင်နှင့်ပြည့်စုံသည်ဖြစ်၍ထည်းကောင်း။ သုခဉ္စ၊ သုခဝေ
 နနာကိုထည်းကောင်း၊ ကာယေန၊ ဂူပကာယဖြင့်၊ ပဒိုသံဝေဒေတိ၊ ခံစား၏။ ယံကတိ
 ယဈာနဟေတု၊ အကြင်တတိယ ဈာန်ဟူသော အကြောင်းကြောင့်၊ တံ
 သမဂ္ဂိပုဂ္ဂလံ၊ ထိုကတိယဈာန်နှင့်ပြည့်စုံသောပုဂ္ဂိုလ်ကို။ အရိယာ၊ သုရား
 အဝရှိရာသုခတော်ကောင်းတို့သည်။ ဥပေက္ခာကော၊ လျစ်လျူရှုသည်ဖြစ်၍
 သတိမာ၊ သတိနှင့်ပြည့်စုံသည်ဖြစ်၍။ သုခဝိဟာရီ၊ ချမ်းသာစွာနေထေ့ရှိ၏။
 ဣတိ၊ ဤသို့။ အာပိက္ခန္တိ၊ ပသံသန္တိ၊ မြီးမွမ်းကုန်၏။ တံတတိယံဈာန်၊ ထိုကတိ
 ယဈာန်ကို၊ ဥပသမ္ပန္န၊ ပြည့်စုံစေ၍၊ ဝိဟရတိ၊ နေဇ္ဇါ၊ သုခဿစ၊ သုခဝေဒနာ

ကိုလည်း၊ ပဟာနာ၊ ပယ်ခြင်းကြောင့်၊ ဒုက္ခဿစ၊ ဒုက္ခဝေဒနာကိုလည်း၊ ပဟာနာ၊ ပယ်ခြင်းကြောင့်၊ ပုဗ္ဗေဝ၊ ရှေး၌သာလျှင်၊ သောမနဿ ဒေါမနဿာနံ၊ သောမနဿဝေဒနာဒေါမနဿဝေဒနာတို့၏၊ အတ္ထင်္ဂမာ၊ ချုပ်ခြင်းကြောင့်၊ အဒုက္ခမသုခံ၊ ဒုက္ခလည်းမဟုတ်သုခလည်းမဟုတ်သော၊ ဥပေက္ခာလတ်ပါရိသုဒ္ဓိ။ ဥပေက္ခာသည် ဖြစ်စေအပ်သောသတ်၏ စင်ကြယ်ခြင်းလည်းရှိသော၊ စတုတ္ထဈာန်၊ စတုတ္ထဈာန်ကို၊ ဥပသမ္ပန္န၊ ပြည့်စုံစေ၍၊ ဝိဟရတိ၊ နေ၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ အယံ၊ ဤအပ္ပနာသမာဓိကို၊ သမ္မာသမာဓိ၊ သမ္မာသမာဓိဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဣဒံ၊ ဤဆိုအပ်ခဲ့ပြီးသောသစ္စာကို၊ ဒုက္ခနိရောဓေါမိနိပ္ပဗ္ဗိပဒေါ၊ ဒုက္ခ၏ချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ဖြစ်သော၊ အရိယသစ္စံ၊ အရိယသစ္စာဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ ဣတိ၊ ဤသို့၊ အဇ္ဈတ္တံ၊ မိမိသန္တာန်၌ဖြစ်ကုန်သော၊ ဝေဠေသုဝါ၊ ထရားတို့၌လည်း၊ ဓမ္မာနုပဿိ၊ ထရားကိုအဘန်တလဲလဲရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏၊ ဗဟိဒ္ဓါ၊ သူတပါးသန္တာန်၌ဖြစ်ကုန်သော၊ ဝေဠေသုဝါ၊ ထရားတို့၌လည်း၊ ဓမ္မာနုပဿိ၊ ထရားကို အဘန်တလဲလဲရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏၊ အဇ္ဈတ္တဗဟိဒ္ဓါ၊ ရံခါမိမိသန္တာန်ရံခါသူတပါးသန္တာန်၌ဖြစ်ကုန်သော၊ ဝေဠေသုဝါ၊ ထရားတို့၌လည်း၊ ဓမ္မာနုပဿိ၊ ထရားကိုအဘန်တလဲလဲရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏၊ ဝေဠေသုဝါ၊ ထရားတို့၌လည်း၊ သရဒယဓမ္မာနုပဿိ ဖြစ်ခြင်းသဘောကိုအဘန်တလဲလဲရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏၊ ဝေဠေသုဝါ၊ ထရားတို့၌လည်း၊ ဝယဓမ္မာနုပဿိ၊ ပျက်ခြင်းသဘောကိုအဘန်တလဲလဲရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏၊ ဝေဠေသုဝါ၊ ထရားတို့၌လည်း၊ သရဒယဝယဓမ္မာနုပဿိ၊ ဖြစ်ခြင်းပျက်ခြင်းသဘောကိုအဘန်တလဲလဲရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏၊ ဓမ္မာ၊ ထရားတို့သည်၊ အတ္ထိသန္တိ၊ ရှိကုန်၏၊ ဣတိဝါပန၊ ဤသို့လည်း၊ အဿ၊ ထိုရဟန်း၏၊ သတိ၊ သတိသည်၊ ပစ္စုပဋိဘာ၊ ရှေးရှုထင်သည်၊ ဟောတိ၊ ဖြစ်၏၊ ယာဝေဒဝ ဉ္ဇာဏမတ္တာယ၊ ဉ္ဇာဏကို ပွားစေခြင်းအကျိုးငှါ သာလျှင်လည်းကောင်း၊ ယာဝေဒဝပဗ္ဗိသတိမတ္တာယ၊ သတိကိုပွားစေခြင်းအကျိုးငှါသာလျှင် လည်းကောင်း၊ အနိဿိဏောစ၊ ထဏှာမာနဒိဋ္ဌိတို့သည်မရှိအပ်သည်ဖြစ်၍သာလျှင်၊ ဝိဟရတိ၊ နေ၏၊ ထောကေ၊ ဥပါဒါနိက္ခန္ဓာဟူသော ထောကန္တိ၊ ကိဋ္ဌိ၊ ထရံတရသောရုပ်နာမ်ထရားသဘောကို၊ အတ္တာတိဝါ၊ ငါ၏ကိုယ်ဟူ၍ လည်းကောင်း၊ အတ္တနိယန္တိဝါ၊ ငါ၏ကိုယ်နှင့် စပ်၍ဖြစ်ခြင်းရှိ၏ဟူ၍လည်းကောင်း၊ နဝဥပါဒိယတိ၊ မစွဲထမ်းအပ်၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝေဝိဓေါ၊ ဤသို့လျှင်၊ ဘိက္ခု၊ ရဟန်းသည်၊ စတုသု၊ ထေးပါးကုန်သော၊

အရိယသစ္စေသု။ အရိယသစ္စာ ဖြစ်ကုန်သော။ ဓမ္မေသု။ တရားတို့၌။ ဓမ္မာ
 နှစ်ပထမီ။ တရားကိုအဘိညာဏ်ဖြင့်မြင်၍၊ ဝိဟရတိ။ နေ၏။ ဩက္ခဝေ။
 ရဟန်းတို့။ ယောကောမိ။ အမှတ်မရှိသောရဟန်းသည်။ စက္ကာရော။ လေးပါး
 ကုန်သော။ ဣမေသတိပဋ္ဌာနာ။ ဤသတိပဋ္ဌာန်တို့ကို။ ဧဝံ။ ဤသို့ဆိုခဲ့တိုင်း။
 သက္ကဝဿာနိ။ ခုနစ်နှစ်တို့ပတ်လုံး။ ဘာဝေယျ။ ပွားစေရာ၏။ တဿသတိက္ခ
 နော။ ထိုရဟန်းအား။ ဧဒိန္နံ။ နှစ်ပါးကုန်သော။ ဖလသံ။ ဖိုလ်တို့တွင်။ အညတရံ။
 ထပါးပါးသော။ ဖလံ။ ဖိုလ်ကို။ ပါဠိကဿိ။ အလိုရှိအပ်၏။ ဧဒေ။ နှစ်ပါးကုန်သော
 ဖလသံ။ ဖိုလ်တို့သည်။ ကတမာနိ။ အဘယ်သည်တို့နည်း။ ဒိဋ္ဌေဝဓမ္မေ
 ပဂ္ဂုပ္ပန်ဖြစ်သော အတ္တဘောဋ္ဌိသာလျှင်။ အညာ။ အရဟတ္တဖိုလ်နှင့်ယှဉ်
 သော။ သတိဝါ။ သတိသည်လည်း။ ဘဝေယျ။ ဖြစ်ရာ၏။ ဥပါဒိသေသေ။ ခန္ဓာ
 ငါးပါးဟူသောအကြွင်းသည်။ သတိရှိသော်။ အနာဂါမိတာဝါ။ အနာဂါမိ၏
 အဖြစ်သည်လည်း။ ဘဝေယျ။ ဖြစ်ရာ၏။ ဩက္ခဝေ။ ရဟန်းတို့။ သက္ကဝဿာနိ
 ခုနစ်နှစ်တို့သည်။ တိဋ္ဌန္တု။ တည်စေကုန်ဦး။ ဘိက္ခဝေ။ ရဟန်းတို့။ ယောဟိ
 ကောမိ။ အမှတ်မရှိသောရဟန်းသည်။ စက္ကာရော။ လေးပါးကုန်သော။ ဣမေ
 သတိပဋ္ဌာနာ။ ဤသတိပဋ္ဌာန်တို့ကို။ ဧဝံ။ ဤသို့ဆိုခဲ့တိုင်း။ သဝဿာနိ။
 ခြောက်နှစ်တို့ပတ်လုံး။ ဘာဝေယျ။ ပွားစေရာ၏။ ပဉ္စဝဿာနိ။ ငါးနှစ်တို့ပတ်
 လုံး။ စက္ကာရိဝဿာနိ။ လေးနှစ်တို့ပတ်လုံး။ တိဏိဝဿာနိ။ သုံးနှစ်တို့ပတ်
 လုံး။ ဧဒဝဿာနိ။ နှစ်နှစ်တို့ပတ်လုံး။ ဧကံဝဿံ။ တနှစ်ပတ်လုံး။ ဘာဝေယျ။
 ပွားစေရာ၏။ ဩက္ခဝေ။ ရဟန်းတို့။ ဧကံဝဿံ။ တနှစ်သည်။ တိဋ္ဌတု။ တည်စေ
 ဦး။ ဘိက္ခဝေ။ ရဟန်းတို့။ ယောကောမိ။ အမှတ်မရှိသောရဟန်းသည်။ စက္ကာ
 ရော။ လေးပါးကုန်သော။ ဣမေသတိပဋ္ဌာနာ။ ဤသတိပဋ္ဌာန်တို့ကို။ ဧဝံ။ ဤ
 သို့ဆိုခဲ့တိုင်း။ သက္ကမာသာနိ။ ခုနစ်လတို့ပတ်လုံး။ ဘာဝေယျ။ ပွားစေရာ၏။
 ထဿသတိက္ခနော။ ထိုရဟန်းအား။ ဧဒိန္နံ။ နှစ်ပါးကုန်သော။ ဖလသံ။ ဖိုလ်တို့
 တွင်။ အညတရံ။ ထပါးပါးသော။ ဖလံ။ ဖိုလ်ကို။ ပါဠိကဿိ။ အလိုရှိအပ်၏။ ဧဒေ။
 နှစ်ပါးကုန်သော။ ဖလသံ။ ဖိုလ်တို့သည်။ ကတမာနိ။ အဘယ်သည်တို့နည်း။
 ဒိဋ္ဌေဝဓမ္မေ။ ပဂ္ဂုပ္ပန်ဖြစ်သော အတ္တဘောဋ္ဌိသာလျှင်။ အညာ။ အရဟတ္တဖိုလ်
 နှင့်ယှဉ်သော။ သတိဝါ။ သတိသည်လည်း။ ဘဝေယျ။ ဖြစ်ရာ၏။ ဥပါဒိသေ
 သေ။ ခန္ဓာငါးပါးဟူသောအကြွင်းသည်။ သတိရှိသော်။ အနာဂါမိတာဝါ။
 အနာဂါမိ၏အဖြစ်သည်လည်း။ ဘဝေယျ။ ဖြစ်ရာ၏။ ဩက္ခဝေ။ ရဟန်းတို့။
 သက္ကမာသာနိ ခုနစ်လတို့သည်။ တိဋ္ဌန္တု။ တည်စေကုန်ဦး။ ဘိက္ခဝေ။ ရဟန်း
 တို့။ ယောကောမိ။ အမှတ်မရှိသောရဟန်းသည်။ စက္ကာရော။ လေးပါးကုန်

သော၊ ဣမေသတိပဋ္ဌာနော၊ ဤသတိပဋ္ဌာနတို့ကို၊ ဧဝံ၊ ဤသို့ဆိုခဲ့တိုင်း၊ ဆမာ
 သာနိ၊ ခြောက်လတို့ပတ်လုံး၊ ပဉ္စမာသာနိ၊ ငါးလတို့ပတ်လုံး၊ စက္ကာရိမာ
 သာနိ၊ ထေးလတို့ပတ်လုံး၊ တိဏိမာသာနိ၊ သုံးလတို့ပတ်လုံး၊ ဧဒ္ဓမာသာနိ၊
 နှစ်လတို့ပတ်လုံး၊ ဧကံမာသံ၊ တလပတ်လုံး၊ အဒ္ဓမာသံ၊ လခွဲပတ်လုံး၊ ဘာဝေ
 ယျ၊ ပွားစေရာ၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ အဒ္ဓမာသော၊ လခွဲသည်၊ ဘိဋ္ဌတု၊
 တည်စေဦး၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ယောကောမိ၊ အမှတ်မရှိသောရဟန်းသည်
 စက္ကာရော၊ ထေးပါးကုန်သော၊ ဣမေသတိပဋ္ဌာနော၊ ဤသတိပဋ္ဌာနတို့ကို၊
 ၁။ ဤသို့ဆိုခဲ့တိုင်း၊ သတ္တယံ၊ ခုနစ်ရက်ပတ်လုံး၊ ဘာဝေယျ၊ ပွားစေရာ၏၊
 တဿဘိက္ခုနော၊ ထိုရဟန်းအား၊ ဗိန္နံ၊ နှစ်ပါးကုန်သော၊ ဖလာနံ၊ ဖိုလ်တို့
 ၂။ အညထရံ၊ ဟပါးသော၊ ပလံ၊ ဖိုလ်ကို၊ ပါဠိကင်္ခါ၊ အလိုရှိအပ်၏၊ ဧစ္စ၊ နှစ်
 ကုန်သော၊ ပသာနိ၊ ဖိုလ်တို့သည်၊ ကတမာနိ၊ အတယ်သည်တို့နည်း၊ ဒိဋ္ဌေ
 ၃။ ဝေဠု၊ ပစ္စုပ္ပန်ဖြစ်သောအတ္တဘောဋ္ဌိသာယျင်၊ အညာ၊ အရဟတ္တဖိုလ်နှင့်
 ဟုဉ်သော၊ သတိဝါ၊ သဘိသည်လည်း၊ ဘာဝေယျ၊ ဖြစ်ရာ၏၊ ဥပါဒိသေသေ
 ခန္ဓာငါးပါးဟူသော အကြွင်းသည်၊ သတိ၊ ရှိသော်၊ အနာဂါမိတဝါ၊ အနာ
 ဂါမိ၏အဖြစ်သည်လည်း၊ ဘာဝေယျ၊ ဖြစ်ရာ၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဧကော
 ယနော၊ တကြောင်းတည်းသာ ဖြစ်သော၊ အယံမဂ္ဂေါ၊ ဤသတိပဋ္ဌာနဟူ
 သောခရီးသည်။ သတ္တာနံ၊ သတ္တဝါတို့၏၊ ဝိသုဒ္ဓိယာ၊ ကိလေသာထည်းဟူ
 သောအညစ်အကြေးမှ စင်ကြယ်ခြင်းငှါ၊ သောကပရိဒေဝါနံ၊ စိုးရိမ်ခြင်း
 ဝိကြေးခြင်းတို့ကို၊ သမတိက္ကမာယ၊ လွန်ခြင်းငှါ၊ ဒုက္ခဒေါမနဿာနံ၊ ဆင်းရဲ
 ခြင်းနှလုံးမသာသာခြင်းတို့၏၊ အတ္တင်္ဂမာယ၊ ချုပ်ခြင်းငှါ။ ဥာယဿ၊ အရိ
 ဟာမဂ်ကို၊ အဓိကမာယ၊ ရခြင်းငှါ၊ နိဗ္ဗာနဿ၊ နိဗ္ဗာန်ကို၊ သန္တိကိရိယာယ၊
 မျက်မှော်ပြုခြင်းငှါ၊ သံဝတ္တတိ၊ ဖြစ်၏၊ စက္ကာရော၊ ထေးပါးကုန်သော၊ ယဒိဒံ
 ယေဣမေသတိပဋ္ဌာနာ၊ အကြင်သတိပဋ္ဌာနတို့သည်၊ သန္တိ၊ ရှိကုန်၏၊ ဣမေ၊
 ဤသတိပဋ္ဌာနတရားထေးပါးတို့သည်၊ ဧကောယနော၊ တကြောင်းတည်းသာ
 ဖြစ်သော၊ မဂ္ဂေါ၊ ခရီးတည်း။ ဣတိ၊ ဤသို့၊ ယံထံဝစနံ၊ အကြင်စကားကို၊
 မယာ၊ ငါတုရားသည်။ ဂုတ္တံ၊ ဟောထောင့်မူအပ်၏၊ ဧဝံဝစနံ၊ ထိုစကားကို၊
 ဣဒံအတ္ထံဝသံ၊ ဤဆိုအပ်ပြီးသော အကျိုးထူးကို၊ ပဒိစ္စ၊ စွဲ၍၊ ဂုတ္တံ၊ ဟော
 ထောင့်မူအပ်၏။ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏၊ ဘဂဝါ၊ မြတ်စွာဘုရား
 သည်၊ ဣဒံဝစနံ၊ ဤစကားထောင့်ကို၊ အဝေါစ၊ မိန့်တော်မူ၏၊ တေဘိက္ခု၊
 ထိုရဟန်းတို့သည်၊ အတ္တမနာ၊ ဝမ်းမြောက်သောစိတ်ရှိကုန်သည်ဖြစ်၍
 ဘဂဝေတော၊ မြတ်စွာဘုရား၏၊ ဘာထိထံ၊ ဟောထောင့်မူအပ်သောသင်

ပဋ္ဌာနံထရားတော်ကို အဘိနန္ဒ၊ အလွန်နှစ်သက်ကုန်ပြီ။ ဣတိ။ ဤသို့၊ သုကံ
ကြားအပ်ပါ၏။

ဒေသံ။ ဆယ်ခုမြောက်သော၊ မဟာသထိပဋ္ဌာနသတ္တံ။ မဟာသထ
ပဋ္ဌာနသုတ်သည်။ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။

က။ ခြားနိုး နှာစာအာ။ မျှလပဗ္ဗိယာယ ဝဂ္ဂေါ၊ မျှလပဗ္ဗိယာယဝဂ္ဂါဒေသံ။

ပ။ ကျီမျှလပဗ္ဗိယာယဝဂ္ဂါ။ ဥဒ္ဓါနံ၊ ဥဒ္ဓါနံ၊ ကား။

အပတာမိဂမံ။ မဂဉ္ဇာဏ်ဖိတ်ဉာဏ်ဖြင့်သာရအပ်သော၊ ဖလံ၊ အရိယာ၊
ဖြင့်ရောက်အပ်သောကြောင့် မဂဏ်အကျိုးဟုဆိုအပ်သောနိဗ္ဗာန်ကို၊ ပ၊
သိတံ၊ ပြအပ်၏။ တတ္ထ။ ထိုမဏ္ဍိမ နိကာယ်၌၊ မဟာရသဟာသဂ
မာန်အထောင်ကို ပျက်ဆီးတတ်သော၊ သူတံ၊ ဟုတ်မှန်စွာသော၊ ဝိဝ၊
အထူးထူးအပြားပြားများစွာသော၊ ဣမံသာရံ၊ ဤသီလစသောအနှစ်ကိုပြ
တတ်သောစကားကိုဆိုရာဖြစ်သောနိကာယ်ကို၊ သုဏာထ။ နပကြကုန်၊
စာဗ္ဗပထေ။ နွေလအခါပုဂ္ဂိုလ်ပြင်းသောခရီး၌၊ ပုဂ္ဂိတံ။ မေ့ဖြင့်ပြည့်သော၊
တဗ္ဗာကံ။ တာဝန်ဆည်းကံသည်။ တံဗျာမိ။ ထိုပူလောင်ခြင်းကြောင့်ဖြစ်
သောအနာကို၊ ဝိဇ္ဇေထိဇ္ဇဝ။ နှိပ်စက်ပျောက်လွင့်သကဲ့သို့၊ ဝေထထာ၊
ထိုအဘူ၊ ယောနိကာယော၊ အကြင်မဏ္ဍိမနိကာယ်သည်။ တံဝိဂ္ဂေါ၊ ကိလေ
သာသုံးပါးရှိသောသတ္တဝါကိုဖိးကဲ့သို့ပူလောင်သော၊ တံဗျာမိ။ ထိုကိလေ
သာဟူသောအနာကို၊ ဝိဇ္ဇေထိဝိနာသေတိ၊ ပျောက်တတ်၏။ ပနုဒနုဩသဇာ၊
ဥတုအနာကို ပျောက်စေတတ်သော ဆေးနှင့်တူသော၊ ပဝရာ၊ မြတ်ကုန်
သော၊ မဏ္ဍိမသုတ္တံ၊ သူတော်ကောင်းတို့သည်တောင့်တအပ်သော အလတ်
ဖြစ်သောသုတ်တို့ကို၊ တသ္မိံ၊ နိကာယေ၊ ထိုနိကာယ်၌၊ ဋ္ဌဝိတံ၊ သင်္ဂါယနာ
တင်ထားအပ်ကုန်၏။ တထာ၊ ထိုမှတပါး။ မရမန္တပမဒရသာ၊ ကောင်းမြတ်
သောကိစ္စနူးညံ့သောအဖြစ်ဟုဆိုအပ်သော ကိစ္စယစ်ခြင်းမေ့ထျော့ခြင်းကို
ပျောက်ခြင်းကိစ္စရှိကုန်သော၊ အပရာနံ၊ တပါးကုန်သော၊ မနုသံဇာနံ။
သူတော်ကောင်းဖြစ်သော လူရဟန်းအပေါင်းတို့၏၊ ဝိဇ္ဇာရတိဇနုနိ၊ ဗျာန်
သမာပဏ်ချမ်းသာဟူသော မြူးတူးခြင်းနိဗ္ဗာန်ဟူသော အာရုံ၌မွေ့ထျော်
ခြင်းကိုဖြစ်စေတတ်ကုန်သော၊ ဣမာ၊ ဤအလတ်ဖြစ်ကုန်သောသုတ်တို့ကို၊
ပက္ခယုတ္တာနံ၊ သာကီဘင်မင်းသား မြတ်ဘုရား၏ သားတော်ဖြစ်ကုန်စေ
ရိယာတို့၏အတိဂမနုတ္တာယ၊ ပညာဖြင့်ရှေးရှု သွားရာ၏အဖြစ်

သုက္ကေသုက္ကေသု၊ သုတ်အပေါင်းတို့တွင်၊ ဝေယျာကရဏာ၊ ဗျာကရဏ်းဟူ၍၊ ဌဝိတာ၊ သင်္ဂါယနာတင်ထားအပ်ကုန်၏။ ဣတိ၊ ဤသို့၊ ဇနာထ၊ သိလင့်ကုန်၊ ယက္ခံနိကာယေ၊ အကြင်မဇ္ဈိမနိကာယ်၌၊ ပညာသံ၊ ငါးဆယ်သောသုတ်လည်းကောင်း၊ ဝရံ၊ မြတ်စွာသော၊ သတဉ္စ၊ ထရာသောသုတ်လည်းကောင်း၊ အပရေ၊ တပါးကုန်သော၊ ဧဝ၊ နှစ်သုတ်တို့လည်းကောင်း၊ ဣတိ၊ ဤသို့၊ ဣမေ၊ ဤသုတ်တို့ကို၊ ဌဝိတာ၊ ထားအပ်ကုန်၏၊ နိယဇသတ်၊ နှစ်ပဋိတံ၊ တရာငါးဆဲ့နှစ်သုတ်တို့ဖြင့်တန်ဆာဆင်အပ်သော၊ ဝေယျာကရဏ်၊ ရုဏ်းဟုခေါ်ဝေါ်အပ်သော၊ တေနေဝ၊ ထိုဗျာကရဏ်းဟူသောအမည်ဖြင့်သာလျှင်၊ နာမဝတံ၊ ဖြစ်စေအပ်သောအမည်နာမရှိသော၊ အနုပုဗ္ဗံ၊ အတိုင်းသင်္ဂါယနာတင်အပ်သော၊ ပုရဂ္ဂံ၊ နိဗ္ဗာန်ပြည်မြတ်သို့ရောက်ကံသော၊ ဧဝံနိကာယံ၊ ထိုမဇ္ဈိမနိကာယ်ကို၊ နိသာမေထ၊ နာထင့်ကုန်၏။ မူလပရိယာယသုတ်လည်းကောင်း၊ သံဝရ၊ သဗ္ဗာသဝသုတ်လည်းကောင်း၊ ဓမ္မဒါယာဒါ၊ ဓမ္မဒါယာဒသုတ်လည်းကောင်း၊ ဘေရဝ၊ ကယဘေရဝသုတ်လည်းကောင်း၊ အနင်္ဂဏ၊ အနင်္ဂဏသုတ်လည်းကောင်း၊ အာကဏီယျ၊ အာကဏီယျသုတ်လည်းကောင်း၊ ဝတ္ထံ၊ ဝတ္ထသုတ်လည်းကောင်း၊ သလ္လေခ၊ သလ္လေခသုတ်လည်းကောင်း၊ သမ္မာဒိဗ္ဗိ၊ သမ္မာဒိဗ္ဗိသုတ်လည်းကောင်း၊ သတိပဋ္ဌံ၊ သတိပဋ္ဌာနသုတ်လည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧသုတိ၊ ဆယ်သုတ်တို့ဖြင့်၊ ပဋိမဏ္ဍိးတာ၊ တန်ဆာဆင်အပ်ထသော၊ ဝဂ္ဂဝရော၊ ဝိတ်သောဝဂ်ဖြစ်သော၊ အသမော၊ အတုမရှိသောနိဗ္ဗာန်သို့ရောက်စေတတ်သာပဋ္ဌမဝဂ်သည်၊ သုသမက္ခော၊ ကောင်းစွာပြည်ရံ၊ ။

ဤသို့အ
သတိပဋ္ဌာန

၃၉

၅-စူဠဝိဟနာဒသုတ်။ ၂၅၆၆

အရှင်ထုရားကသာပ။ ဣဒံသုတ္တံ။ ဤစူဠဝိဟနာဒ သုတ်ကို၊ သုက္ခန္ဓာနန္ဒာသည်။ ဘဂဝတော၊ မြတ်စွာထုရား၏။ သမ္ဗုခါ၊ သမ္ဗုဒ္ဓ၏။ ဤသို့၊ သုတံ၊ ကြားအပ်ပါ၏။ ကိံသုတံ၊ အဘယ်သို့ပင်၊ သနည်း။ ဧကံ၊ တပါးသေး၊ သမယံ၊ အခါ၌၊ ဘဂဝါ၊ မြတ်စွာသည်။ သာဝတ္ထိယံ၊ သာဝတ္ထိပြည်၌၊ အနာထပိဏ္ဍိကဿ၊ အနာထပိဏ္ဍိက၏။ အာရာမေ၊ နှလုံးမွှေးညောင်ပျော်စွယ်ရာဖြစ်သော၊ ဇေတဝ

နေ၊ ဇေတဝန်ကျောင်းတော်၌၊ ဝိဟာရတိ၊ နေတော်မူ၏။ ထိုသို့နေတော်
မူသောအခါ၌၊ ခေါ၊ စင်စစ်၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဘိက္ခု၊ ရဟန်းတို့
ကို၊ ဝိက္ခဝေတိ၊ ရဟန်းတို့ဟူ၍၊ အာမန္တေထိ၊ ခေါ်တော်မူ၏။ တေ၊ အခါ
ဘုရားအား၊ ဘဒ္ဒံ၊ ကောင်းခြင်းသည်၊ ဟောတု၊ ဖြစ်စေတည်း။ ဣတိ၊ ဤ
တေဘိက္ခု၊ ထိုရဟန်းတို့သည်၊ ဘဂဝတော၊ မြတ်စွာဘုရားအား၊ ပဠေ
သံ၊ ပန်ခံကုန်၏။ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဇေတဝစနံ၊ ဤစကား
အဝေါစ၊ မိန့်တော်မူ၏။ ကိံ၊ အဝေါစ၊ အဘယ်သို့မိန့်တော်မူသနည်း၊
ဝေ၊ ရဟန်းတို့၊ ဣဓေ၊ ဤငါဘုရားသာသနာတော်၌ သာလျှင်၊ သမ
ရှေးဦးစွာသော သောတာပန် ရဟန်းသည်၊ အတ္ထိ၊ ရှိ၏။ ဣဓေ
ဘုရားသာသနာတော်၌ သာလျှင်၊ ဒုတိယော၊ နှစ်ယောက်မြောက်
သမဏော၊ သကဒါဂါမ် ရဟန်းသည်၊ အတ္ထိ၊ ရှိ၏။ ဣဓေ၊ ဤ
သာသနာတော်၌သာလျှင်၊ တတိယော၊ သုံးယောက်မြောက်သော၊ သမဇေ
အနာဂါမ်ရဟန်းသည်၊ အတ္ထိ၊ ရှိ၏။ ဣဓေ၊ ဤငါဘုရားသာသနာတေ
သာလျှင်၊ စတုတ္ထော၊ လေးယောက် မြောက်သော၊ သမဏော၊ ရဟန္တာဖြင့်
သောရဟန်းသည်၊ အတ္ထိ၊ ရှိ၏။ အညေ၊ သာသနာတော်ငှာပါးဖြစ်ကုန်သော
ပရိဗ္ဗာဒါ၊ မြောက်ဆုံးနှစ်ပါးသောမိစ္ဆာဒိဋ္ဌိအယုတ္တိသည်။ သမဏောဟိ
တကျိပ်နှစ်ယောက်ကုန်သောရဟန်းမြတ်တို့မှ၊ သုညာ၊ ဆိတ်ကုန်၏။ ဣတိ
ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝေမေဝိ၊ ဤအတိုင်းသ
လျှင်၊ တုမှ၊ သင်တို့သည်။ ဝိဟာနာဒံ၊ မကြောက်မရွံ့သော စကားကို
သံဃ္ဍာ၊ ကောင်းစွာ၊ နုဓထ၊ ဆိုကြကုန်၊ ဝိက္ခဝေ၊ ရဟန်းတို့၊ ယံ၊ ယေ၊ နက
ဇော၊ အကြောင်းအကြောင်းဖြင့်၊ အတု၊ ကိတ္တိယာ၊ သာသနာတော်မှတ
သောအယုဂ္ဂိကုန်သော၊ ပရိဗ္ဗာဒကော၊ ပရိဗ္ဗာဒကံ၊ နိဂ္ဂဟနာ၊ နိဂ္ဂဟနာ၊ နိဂ္ဂဟနာ၊
ဆိုကုန်ရာ၏။ ကိံ၊ ဝဒေယျ၊ အဘယ်သို့ဆိုကုန်ရာသနည်း။ အာယသ္မန္တေ
အရှင်တို့၊ တုမှ၊ အရှင်တို့သည်။ ယေနအသေ၊ သေနဝါ၊ အကြင်သို့သေ
တည်ရာဖြင့်လည်းကောင်း။ ယေနပလေ၊ နဝါ၊ အကြင်သို့သော အရှင်
လည်းကောင်း။ ဣဓေ၊ ဤငါဘုရားသာသနာတော်၌သာလျှင်၊
ရှေးဦးစွာသော သောတာပန်ရဟန်းသည်၊ အတ္ထိ၊ ရှိ၏။ ဣဓေ
သာသနာတော်၌သာလျှင်၊ ဒုတိယော၊ နှစ်ယောက်မြောက်
သကဒါဂါမ်ရဟန်းသည်၊ အတ္ထိ၊ ရှိ၏။ ဣဓေ၊ ဤငါဘုရ
တော်၌သာလျှင်၊ တတိယော၊ သုံးယောက်မြောက်သော၊ သမဇေ
ဂါမ်ရဟန်းသည်၊ အတ္ထိ၊ ရှိ၏။ ဣဓေ၊ ဤငါဘုရားသာသနာ

သျှင်၊ စတုတ္ထော၊ လေးယောက်မြောက်သော၊ သမဏော၊ ရဟန္တာဖြစ်သော
 ရဟန်းသည်၊ အတ္ထိ၊ ရှိ၏။ အညော၊ သာသနာတော်မှ တပါးဖြစ်ကုန်သော၊
 ပရပ္ပဝါဒါ၊ ခြောက်ဆဲ့နှစ်ပါးသော မိစ္ဆာဒိဋ္ဌိအယူတို့သည်၊ သမဏေဟိ၊
 တကျိပ်နှစ်ယောက်ကုန်သော ရဟန်းမြတ်တို့မှ၊ သုညာ၊ ဆိတ်ကုန်၏။ ဣတိ
 ဧဝံ၊ ဤသို့၊ ဝဒေဓမ၊ ဆိုကုန်၏။ အာယသ္မန္တာနံ၊ အရှင်တို့၏။ သောအဿာ
 သော၊ ထိုသို့သော တည်ရာသည်၊ ကောပန၊ အဘယ်နည်း၊ တံဗလံ၊ ထိုသို့
 သောအစွမ်းသည်၊ ကိပန၊ အဘယ်နည်း၊ ဣတိဧဝံ၊ ဤသို့၊ ဝဒေဓယျံ၊ ဆိုကုန်
 ရာ၏၊ ဧဝံဋ္ဌာနံ၊ ထိုအကြောင်းသည်၊ ဝိဇ္ဇတိခေါပန၊ ရှိသည်သာလျှင်တည်း၊
 ဘိက္ခဝေ၊ ရဟန်းတို့၊ ဧဝံဝါဒီနော၊ ဤသို့သောစကားကို ဆိုတတ်ကုန်သော၊
 အညတိတ္ထိယာ၊ သာသနာတော်မှတပါးသော အယူရှိကုန်သော၊ ပရိဗ္ဗာဇ
 ကပ္ပဗရိဗိရိရဟန်းတို့ကို၊ ဧဝံ၊ ဤသို့၊ ဝစနိယာ၊ ဆိုအပ်ကုန်သည်၊ အထု၊
 ဖြစ်ကုန်ရာ၏၊ ကိ၊ အဘယ်သို့၊ ဝစနိယာ၊ ဆိုအပ်ကုန်သည်၊ အထု၊ ဖြစ်ကုန်
 ရာသနည်း၊ အာဝုသော၊ ငါ့ရှင်တိတ္ထိတို့၊ ဇာနတာဇာနန္တေန၊ သတ္တဝါတို့၏
 အာသယာနုသယကိုသိတော်မူသော၊ ပဿတာပဿန္တေန၊ ဥေယျံဝံတရား
 အပေါင်းကိုမြင်တော်မူသော၊ အရဟတာပုဗ္ဗေ၊ အထူးကိုခံတော်မူထိုက်
 သော၊ သဗ္ဗသဗ္ဗုဇ္ဈေန၊ မဘောက်မပြန် ကိုယ်တော်တိုင် သိတော်မူတတ်
 သော၊ တေနာဂဝဏာ၊ ထိုမြတ်စွာ တရားသည်၊ စတ္တာရော၊ လေးပါးကုန်
 သော၊ ဓမ္မာ၊ တရားတို့ကို၊ အာက္ခာတာ၊ ဟောတော်မူအပ်ကုန်၏၊ ယေမယံ၊
 အကြင်ငါတို့သည်၊ အတ္တနိ၊ မိမိတို့ကိုယ်၌၊ သံပဿမာနာ၊ ကောင်းစွာမြင်
 ကုန်သည်ဖြစ်၍၊ ဣဓေဝံ၊ ဤသာသနာတော်၌သာလျှင်၊ သမဏော၊ ရှေးဦးစွာ
 သောသောတာပန်ရဟန်းသည်၊ အတ္ထိ၊ ရှိ၏။ ဣဓေဝံ၊ ဤသာသနာတော်၌
 သာလျှင်၊ ဒုတိယော၊ နှစ်ယောက်မြောက်သော၊ သမဏော၊ သကဒါဂါဝိ
 ရဟန်းသည်၊ အတ္ထိ၊ ရှိ၏။ ဣဓေဝံ၊ ဤသာသနာတော်၌ သာလျှင်၊ တတိ
 ယော၊ သုံးယောက်မြောက်သော၊ သမဏော၊ အနာဂါဝိရဟန်းသည်၊ အတ္ထိ၊
 ရှိ၏။ ဣဓေဝံ၊ ဤသာသနာတော်၌သာလျှင်၊ စတုတ္ထော၊ လေးယောက်
 မြောက်သော၊ သမဏော၊ ရဟန္တာဖြစ်သောရဟန်းသည်၊ အတ္ထိ၊ ရှိ၏။ အညော၊
 သာသနာတော်မှ တပါးဖြစ်ကုန်သော၊ ပရပ္ပဝါဒါ၊ ခြောက်ဆဲ့နှစ်ပါးသော
 မိစ္ဆာဒိဋ္ဌိအယူတို့သည်၊ သမဏေဟိ၊ တကျိပ်နှစ်ယောက်ကုန်သောရဟန်း
 မြတ်တို့မှ၊ သုညာ၊ ဆိတ်ကုန်၏။ ဣတိဧဝံ၊ ဤသို့၊ ဝဒေမ၊ ဆိုကုန်၏။ တေသံ
 နော၊ ထိုငါတို့အား၊ အဿာသော၊ တည်ရာသည်၊ ဗလံ၊ အစွမ်းသည်၊ အတ္ထိ
 ခေါအတ္ထိဧဝံ၊ ရှိသည်သာလျှင်တည်း၊ ဣတိဧဝံ၊ ဤသို့၊ ဝစနိယာ၊ ဆိုအပ်

ကုန်သည်၊ အသျှင်ဖြစ်ကုန်ရာ၏။ စတ္တာဇော၊ လေးပါးကုန်သောအကြောင်း
 တို့ဟူသည်။ ကထမေ၊ အဘယ်သည်တို့နည်း။ အာဂုသော၊ ငါ့ရှင်တို့။
 သတ္တရိ၊ မြတ်စွာဘုရား၌။ ပသာဒေါ၊ ဖြစ်သောပသာဒသည်လည်း။ အတ္ထိ၊
 ရှိ၏။ ဓမ္မေ၊ တရား၌။ ပသာဒေါ၊ ဖြစ်သောပသာဒသည်လည်း။ အတ္ထိ၊ ရှိ၏။
 သိလေသျှ၊ အရိယာတို့သည်နှစ်သက်အပ်သော ငါးပါးသော သိလတို့၌။
 ပရိပူရကာရိတာ၊ အပြည့်အစုံဖြည့်ခြင်းကို ပြုလေ့ရှိသည်၏ အဖြစ်နှင့်
 လည်း။ အတ္ထိ၊ ရှိ၏။ ဝိယာ၊ ချစ်အပ်ကုန်သော။ မနာပါ၊ နှလုံးကိုပွားစေအပ်ကုန်
 သော။ သဟဓမ္မိကာ၊ တရားကျင့်ဘော်ဖြစ်ကုန်သော။ ဂဟဋ္ဌာစေတ၊ သီတင်း
 သည်တို့သည်လည်းကောင်း။ ပဗ္ဗဇိတာစ၊ ရဟန်းတို့သည်လည်းကောင်း။
 အတ္ထိ၊ ရှိကုန်၏။ ဣတိ၊ ဤသို့။ စတ္တာဇော၊ လေးပါးတို့လည်း။ အာဂုသော၊
 ငါ့ရှင်တို့။ စတ္တာဇော၊ လေးပါးကုန်သော။ ဣမေဓမ္မာ၊ ဤတရားတို့ကို။ ဇာန
 တာဇာနန္တေန၊ သတ္တဝါတို့၏ အာသယာနုသယကိုသိတော် မူတတ်သော။
 ပသာတာပသာန္တေန၊ ဥေယျံ၊ ထရားအပေါင်းကို မြင်တော်မူတတ်သော။
 အရဟတာ၊ ပူဇော်အထူးကို ခံတော် မူထိုက်သော။ သဗ္ဗာသမ္ပုဒ္ဓေန၊
 မတောက်မပြန်ကိုယ်တော်တိုင်သိတော်မူတတ်သော။ တေန၊ ဘဂဝတော၊
 ထိုမြတ်စွာဘုရားသည်။ အဗျာကံ၊ ငါတို့အား။ အသာသော၊ ထည်ရာဟူ၍
 လည်းကောင်း။ ဗလံ၊ အစွမ်းဟူ၍လည်းကောင်း။ အာက္ခာထာ၊ ဟောထော်
 မူအပ်ကုန်၏။ ယေမယံ၊ အကြင်ငါတို့သည်။ အတ္တနိ၊ မိမိတို့ကိုယ်၌။ သမ္ပဿ
 မာနာ၊ ကောင်းစွာ မြင်ကုန်သည်ဖြစ်၍။ ဧဝံ၊ ဤသို့။ ဝဒေမ၊ ဆိုကုန်၏။ ကိ
 ဝဒေမ၊ အဘယ်သို့ဆိုကုန်သနည်း။ ဣဓေဝ၊ ဤသာသနာတော်၌သာလျှင်။
 သမဏော၊ ရှေးဦးစွာသောသောတာပန်ရဟန်းသည်။ အတ္ထိ၊ ရှိ၏။ ဣဓဇေ
 ဝ၊ ဤသာသနာတော်၌သာလျှင်။ ဒုတိယော၊ နှစ်ယောက်မြောက်သော။ သမ
 ဏော၊ သကဒါဂါမ်ရဟန်းသည်။ အတ္ထိ၊ ရှိ၏။ ဣဓဇေဝ၊ ဤသာသနာတော်၌
 သာလျှင်။ တတိယော၊ သုံးယောက် မြောက်သော။ သမဏော၊ အနာဂါမ်
 ရဟန်းသည်။ အတ္ထိ၊ ရှိ၏။ ဣဓဇေဝ၊ ဤသာသနာတော်၌ သာလျှင်။
 စတုတ္ထော၊ ထေးယောက်မြောက်သော။ သမဏော၊ ရဟန္တာဖြစ်သောရဟန်း
 သည်။ အတ္ထိ၊ ရှိ၏။ အညေ၊ သာသနာတော်မှတစ်ပါးဖြစ်ကုန်သော။ ပရပုဂါဒါ၊
 မြောက်ဆုံးနှစ်ပါးသော မိစ္ဆာဒိဋ္ဌိအယူတို့သည်။ သမဏေဟိ၊ တကျိပ်နှစ်
 ယောက်သောရဟန်းမြတ်တို့မှ။ သုညာ၊ သိတိကုန်၏။ ဣတိဧဝံ၊ ဤသို့။ ဝဒေ
 မ၊ ဆိုကုန်၏။ တေသံနော၊ ထိုငါတို့အား။ ဣမေဓမ္မာ၊ ဤလေးပါးသောအ
 ကြောင်းတရားတို့သည်။ အတ္ထိ၊ သန္တိ၊ ရှိကုန်၏။ ဣတိဧဝံ၊ ဤသို့။ ဝစနိယာ၊ ဆို

အပ်ကုန်သည်။ အဿု၊ ဖြစ်ကုန်ရာ၏။ ဘိက္ခဝေ၊ ရဟန်းတို့။ ယံယေနကာရ
 ဧကေန။ အကြင်အကြောင်းကြောင့်။ အညတိတ္ထိယာ၊ သာသနာတော်မှတစ်ပါး
 သောအယူရှိကုန်သော၊ ပရိဗ္ဗာဇကော၊ ပရိဗိုဇ်တို့သည်။ ဝေ၊ ဤသို့။ ဝဒေယျံ၊
 ဆိုကုန်ရာ၏။ ကိံဝဒေယျံ၊ အဘယ်သို့ ဆိုကုန်ရာသနည်း။ အာဂုသော၊
 ငါ့ရှင်တို့၊ ယော၊ အကြင်ပုရာဏကဿပအစရှိသောပုဂ္ဂိုလ်သည်။ အမှာကံ။
 ငါတို့၏။ သတ္တာ၊ ဆရာတည်း။ တထိံသတ္တရိ၊ ထိုငါတို့ဆရာ၌။ ပန္နံသာဒေါ၊
 ဖြစ်သောကြည်ညိုခြင်းသည်။ အတ္ထိ၊ ရှိ၏။ ယော၊ အကြင်ငါတို့သင်အပ်သော
 တရားသည်။ အမှာကံ၊ ငါတို့၏။ ဝေဗ္ဗော၊ တရားတည်း။ တထိံဝေဗ္ဗေ၊ ထိုငါတို့
 တရား၌။ ပန္နံသာဒေါ၊ ဖြစ်သောကြည်ညိုခြင်းသည်။ အမှာကံ၊ ငါတို့အား။ အတ္ထိ
 ရှိ၏။ အမှာကံဝိ၊ ငါတို့အားလည်း။ ယာနိသိလ္လာနိ၊ အကြင်ဂေါသိလ္လအစရှိ
 သောလိလတို့သည်။ အတ္ထိ၊ ရှိကုန်၏။ တေသုသိလေသု၊ ထိုသိလ္လတို့၌။ မယံဝိ
 ငါတို့သည်လည်း။ ပရိပူရကာရိနော၊ ဖြည့်ခြင်းကိုပြုလေ့ရှိကုန်၏။ အမှာကံဝိ။
 ငါတို့အားလည်း။ ဝိယာ၊ ချစ်အပ်ကုန်သော။ မနာပါ၊ နှလုံးကိုပွားစေတတ်ကုန်
 သော။ သဟဂန္ဓိကာ၊ တရားကျင့်ဘော် ဖြစ်ကုန်သော။ ဝဟဗ္ဗာစေဝ၊ လူတို့
 သည်လည်းကောင်း။ ပဗ္ဗဇိတာ၊ ရဟန်းတို့သည်လည်းကောင်း။ အတ္ထိ၊ ရှိကုန်
 ၏။ အာဂုသော၊ ငါ့ရှင်တို့။ တုမှာကဏ္ဍေဝ၊ သင်တို့၏လည်းကောင်း။ အမှာကဏ္ဍ
 ငါတို့၏ လည်းကောင်း။ ယဒိဒံယံ ဣဒံနာနာကရဏံ။ အကြင် အထူးကို၊
 တုမှာ၊ သင်တို့သည်။ ဝဒေယျာထ၊ ဆိုကုန်လော့။ တဒိဒံယံ ဣဒံနာနာကရဏံ၊
 ထိုအထူးသည်။ ကိံ၊ အဘယ်နည်း။ ဣဝ၊ ဤသာသနာတော်၌။ တုမှာဟိ၊ သင်
 တို့နှင့်။ နော၊ ငါတို့၏။ သောဝိသေသော၊ ထိုအထူးသည်။ ကော၊ အဘယ်နည်း။
 သောအဓိပ္ပါယော၊ ထိုအဓိပ္ပါယ်သည်။ ကော၊ အဘယ်နည်း။ အဓိကပယော
 ဂေါ၊ ထိုအလွန်သောပယောဂသည်။ ကော၊ အဘယ်နည်း။ ဣတိဝေံ၊ ဤသို့။
 ဝဒေယျံ။ ဆိုကုန်ရာ၏။ ဘိက္ခဝေ၊ ရဟန်းတို့။ ဧဝံဋ္ဌာနံ၊ ထိုအကြောင်းသည်။
 ခေါပန၊ စင်စစ်၊ ဝိဇ္ဇတိ၊ ရှိချေသေး၏။ ဘိက္ခဝေ၊ ရဟန်းတို့။ ဧဝံဝါဒိနော၊ ဤသို့
 ငါတို့နှင့်သင်တို့ကား တူမျှ၏ဟု ဆိုလေ့ရှိကုန်သော။ အညတိတ္ထိယာ၊ သာသ
 နာတော်မှတစ်ပါးသောအယူရှိကုန်သော။ ပရိဗ္ဗာဇကော၊ ပရိဗိုဇ်တို့သည်။ ဧဝံ၊
 ဤသို့။ စစနိယာ၊ ဆိုအပ်ကုန်သည်။ အဿု၊ ဖြစ်ကုန်ရာ၏။ ကိံ၊ အဘယ်သို့။
 ဝစနိယာ၊ ဆိုအပ်ကုန်သည်။ အဿု၊ ဖြစ်ကုန်ရာသနည်း။ အာဂုသော၊ ငါ့ရှင်
 တို့တို့။ သာနိဋ္ဌာ၊ ထိုပသာဒ၏အဆုံးသည်။ ကောကိံပန၊ တစ်ပါးသာလော။
 ဥဒါဟု၊ ထိုသို့မဟုတ်မူကား။ သာနိဋ္ဌာ၊ ထိုပသာဒ၏အဆုံးသည်။ ဝုထုကိံ၊
 အထူးထူးအပြားပြားများသထော။ ဣတိဝေံ၊ ဤသို့။ ဝစနိယာ၊ ဆိုအပ်ကုန်

သည်။ အထူးဖြစ်ကုန်ရာ၏။ ဘိက္ခုဝေ၊ ရဟန်းတို့၊ အညတိတ္ထိယာ၊ သာသနာ
ထော်မှတပါးသော အယုဂ္ဂိကုန်သော၊ ပရိဗ္ဗာဇကော၊ ပရိဗိုဇ်ရဟန်းတို့သည်။
ဇေံ၊ ဤသို့၊ ဗျာကရမာနာ၊ ဖြေကြားကုန်သည်ဖြစ်၍၊ သဗ္ဗာ၊ ကောင်းစွာ၊ ဗျာကရေ
ယျံ၊ ဖြေသည်မည်ကုန်ရာ၏။ အာဝုသော၊ ငါ့ရှင်တိတ္ထိတို့၊ သာနိဋ္ဌာ၊ ထိုပသာ
ဒ၏အဆုံးသည်။ ဧကောကိံပန၊ တပါးသာလော၊ နိဋ္ဌာ၊ ပသာဒ၏အဆုံးသည်။
နုပုထုကိံ၊ အထူးထူးအပြားပြားမများသလော၊ အာဝုသော၊ ငါ့ရှင်တိတ္ထိတို့၊
သာပနနိဋ္ဌာ၊ ထိုပသာဒ၏အဆုံးသည်ကား။ သရာဂဿ၊ ရာဂရှိသောသူ
အား၊ ဟောတိ၊ ဖြစ်သလော၊ ဥဒါဟု၊ ထိုသို့မဟုတ်၊ ဝိတရာဂဿ၊ တစ်ခြင်း
ရာဂမရှိသောသူအား၊ ဟောတိ၊ ဖြစ်သလော၊ ဣတိ၊ ဤသို့၊ ဝုစ္ဆထ၊ မေးထင့်
ကုန်၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ အညတိတ္ထိယာ၊ သာသနာထော်မှတပါးသော
အယုဂ္ဂိကုန်သော၊ ပရိဗ္ဗာဇကော၊ ပရိဗိုဇ်ရဟန်းတို့သည်။ သဗ္ဗာ၊ ကောင်းစွာ၊
ဗျာကရမာနာ၊ ဖြေကြားကုန်သည်ဖြစ်၍၊ ဇေံ၊ ဤသို့၊ ဗျာကရေယျံ၊ ဖြေကြား
ကုန်ရာ၏။ ကိံဗျာကရေယျံ၊ အဘယ်သို့ ဖြေကြားကုန်ရာသနည်း။ အာဝု
သော၊ ငါ့ရှင်တို့၊ သာနိဋ္ဌာ၊ ထိုပသာဒ၏အဆုံးသည်။ ဝိတရာဂဿ၊ ကင်းပြီး
သောရာဂရှိသောသူအားသာလျှင်၊ ဟောတိ၊ ဖြစ်၏။ သရာဂဿ၊ တစ်ခြင်း
ရာဂနှင့်တကွဖြစ်သော သက္ကဝါအား။ သာနိဋ္ဌာ၊ ထိုပသာဒ၏အဆုံးသည်။
နုဟောတိ၊ မဖြစ်။ ဣတိဇေံ၊ ဤသို့၊ ဗျာကရေယျံ၊ ဖြေကြားကုန်ရာ၏။ အာဝု
သော၊ ငါ့ရှင်တို့၊ သာပနနိဋ္ဌာ၊ ထိုပသာဒ၏အဆုံးသည်ကား။ သဒေါသဿ။
ဒေါသရှိသောသူအား။ ဟောတိ၊ ဖြစ်သလော၊ ဥဒါဟု၊ ထိုသို့မဟုတ်၊ ဝိတဒေါ
သဿ၊ ကင်းသောဒေါသရှိသော သူအား။ ဟောတိ၊ ဖြစ်သလော၊ ဣတိ၊
ဤသို့၊ ဝုစ္ဆထ၊ မေးထင့်ကုန်၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ အညတိတ္ထိယာ၊ သာသနာ
ထော်မှတပါးသော အယုဂ္ဂိကုန်သော၊ ပရိဗ္ဗာဇကော၊ ပရိဗိုဇ်ရဟန်းတို့သည်။
သဗ္ဗာ၊ ကောင်းစွာ၊ ဗျာကရမာနာ၊ ဖြေကြားကုန်သည်ဖြစ်၍၊ ဇေံ၊ ဤသို့၊
ဗျာကရေယျံ၊ ဖြေကြားကုန်ရာ၏။ ကိံဗျာကရေယျံ၊ အဘယ်သို့ ဖြေကြား
ကုန်ရာသနည်း။ အာဝုသော၊ ငါ့ရှင်တို့၊ သာနိဋ္ဌာ၊ ထိုပသာဒ၏အဆုံးသည်။
ဝိတဒေါသဿ၊ ကင်းပြီးသောဒေါသရှိသောပုဂ္ဂိုလ်အားသာလျှင်၊ ဟော
တိ၊ ဖြစ်၏။ သဒေါသဿ၊ ဒေါသနှင့်တကွဖြစ်သောပုဂ္ဂိုလ်အား။ သာနိဋ္ဌာ၊
ထိုပသာဒ၏အဆုံးသည်။ နုဟောတိ၊ မဖြစ်။ ဣတိဇေံ၊ ဤသို့၊ ဗျာကရေယျံ၊
ဖြေကြားကုန်ရာ၏။ အာဝုသော၊ ငါ့ရှင်တို့၊ သာပနနိဋ္ဌာ၊ ထိုပသာဒ၏အဆုံး
သည်ကား။ သမောဟဿ၊ မောဟရှိသောပုဂ္ဂိုလ်အား။ ဟောတိ၊ ဖြစ်သ
လော၊ ဥဒါဟု၊ ထိုသို့မဟုတ်၊ ဝိတမောဟဿ၊ မောဟကင်းသောသူအား။

ဟောတိ၊ ဖြစ်သလော၊ ဣတိ၊ ဤသို့၊ ပုဇွန်၊ မေးထင်ကုန်၊ ဘိက္ခဝေ၊ ရဟန်းတို့၊ အညတိတ္ထိယာ၊ သာသနာတော်မှတပါးသော အယူရှိကုန်သော၊ ပရိဗ္ဗာဇကော၊ ပရိဗိုဇရဟန်းတို့သည်၊ သဗ္ဗာ၊ ကောင်းစွာ၊ ဗျာကရမာနာ၊ ဖြေကြားကုန်သည်ဖြစ်၍၊ ဧဝံ၊ ဤသို့၊ ဗျာကရေယျံ၊ ဖြေကြားကုန်ရာ၏၊ ကိံ၊ ဗျာကရေယျံ၊ အဘယ်သို့ဖြေကြားကုန်ရာသနည်း၊ အာဂုဿော၊ ငါ့ရှင်တို့၊ သာနိဋ္ဌာ၊ ထိုပသာဒ၏အဆုံးသည်၊ ဝိတတဏှာ၊ ကင်းပြီးသော မောဟံရှိသော၊ ပုဂ္ဂိုလ်အား အာလျှင်၊ ဟောတိ၊ ဖြစ်၏၊ သမောဟာ၊ မောဟံရှိသော ပုဂ္ဂိုလ်အား၊ သာနိဋ္ဌာ၊ ထိုပသာဒ၏အဆုံးသည်၊ နဟောတိ၊ မဖြစ်၊ ဣတိဧဝံ၊ ဤသို့၊ ဗျာကရေယျံ၊ ဖြေကြားကုန်ရာ၏၊ အာဂုဿော၊ ငါ့ရှင်တို့၊ သာပနိဋ္ဌာ၊ ထိုပသာဒ၏အဆုံးသည်၊ ကား၊ သတဏှာ၊ သတဏှာရှိသော သတ္တဝါအား၊ ဟောတိ၊ ဖြစ်သလော၊ ဥဒါဟု၊ ထိုသို့မဟုတ်၊ ဝိတတဏှာ၊ ကင်းပြီးသော သတဏှာရှိသော သတ္တဝါအား၊ ဟောတိ၊ ဖြစ်သလော၊ ဣတိ၊ ဤသို့၊ ပုဇွန်၊ မေးထင်ကုန်၊ ဘိက္ခဝေ၊ ရဟန်းတို့၊ အညတိတ္ထိယာ၊ သာသနာတော်မှတပါးသော အယူရှိကုန်သော၊ ပရိဗ္ဗာဇကော၊ ပရိဗိုဇရဟန်းတို့သည်၊ သဗ္ဗာ၊ ကောင်းစွာ၊ ဗျာကရမာနာ၊ ဖြေကြားကုန်သည်ဖြစ်၍၊ ဧဝံ၊ ဤသို့၊ ဗျာကရေယျံ၊ ဖြေကြားကုန်ရာ၏၊ ကိံ၊ ဗျာကရေယျံ၊ အဘယ်သို့ဖြေကြားကုန်ရာသနည်း၊ အာဂုဿော၊ ငါ့ရှင်တို့၊ သာနိဋ္ဌာ၊ ထိုပသာဒ၏ အဆုံးသည်၊ ဝိတတဏှာ၊ ကင်းပြီးသော သတဏှာရှိသော သတ္တဝါ အားသလျှင်၊ ဟောတိ၊ ဖြစ်၏၊ သတဏှာ၊ မကင်းသေးသော သတဏှာရှိသော သတ္တဝါအား၊ နဟောတိ၊ မဖြစ်၊ ဣတိဧဝံ၊ ဤသို့၊ ဗျာကရေယျံ၊ ဖြေကြားကုန်ရာ၏၊ အာဂုဿော၊ ငါ့ရှင်တို့၊ သာပနိဋ္ဌာ၊ ထိုပသာဒ၏ အဆုံးသည်၊ ကား၊ သဗ္ဗာ၊ ဥပါဒါနံ၊ ဥပါဒါနံရှိသော သတ္တဝါအား၊ ဟောတိ၊ ဖြစ်သလော၊ ဥဒါဟု၊ ထိုသို့မဟုတ်၊ အနုပါဇနံ၊ နုပါဇနံ၊ စွဲထမ်းခြင်း ဥပါဒါနံမရှိသော သတ္တဝါအား၊ ဟောတိ၊ ဖြစ်သလော၊ ဣတိ၊ ဤသို့၊ ပုဇွန်၊ မေးထင်ကုန်၊ ဘိက္ခဝေ၊ ရဟန်းတို့၊ အညတိတ္ထိယာ၊ သာသနာတော်မှတပါးသော အယူရှိကုန်သော၊ ပရိဗ္ဗာဇကော၊ ပရိဗိုဇရဟန်းတို့သည်၊ သဗ္ဗာ၊ ကောင်းစွာ၊ ဗျာကရမာနာ၊ ဖြေကြားကုန်သည်ဖြစ်၍၊ ဧဝံ၊ ဤသို့၊ ဗျာကရေယျံ၊ ဖြေကြားကုန်ရာ၏၊ ကိံ၊ ဗျာကရေယျံ၊ အဘယ်သို့ဖြေကြားကုန်သနည်း၊ အာဂုဿော၊ ငါ့ရှင်တို့၊ သာနိဋ္ဌာ၊ ထိုပသာဒ၏အဆုံးသည်၊ အနုပါဒါနံ၊ စွဲထမ်းခြင်း ဥပါဒါနံမရှိသော သတ္တဝါအား၊ ဟောတိ၊ ဖြစ်၏၊ သဗ္ဗာ၊ ဥပါဒါနံ၊ စွဲထမ်းခြင်း ဥပါဒါနံရှိသော သတ္တဝါအား၊ သာနိဋ္ဌာ၊ ထိုပသာဒ၏အဆုံးသည်၊ နဟောတိ၊ မဖြစ်၊ ဣတိဧဝံ၊ ဤသို့၊ ဗျာကရေယျံ၊ ဖြေကြား

ကုန်ရာ၏။ အာဝဇ္ဇာသံ၊ ငါ့ရှင်တို့၊ သာပနနိဋ္ဌာ၊ ထိုပသာဒ၏အဆုံးသည်ကား၊
 ဝိဒ္ဓသုနော၊ ပညာရှိသောသတ္တဝါအား၊ ဟောတိ၊ ဖြစ်သလော၊ ဥဒါဟု၊ ထိုထို
 မဟုတ်၊ အဝိဒ္ဓသုနော၊ ပညာမရှိသောသတ္တဝါအား၊ ဟောတိ၊ ဖြစ်သလော။
 ဣတိ၊ ဤသို့၊ ပုစ္ဆထ၊ မေးလင့်ကုန်၊ ဘိက္ခဝေ၊ ရဟန်းတို့၊ အညတိတ္ထိယာ၊ သာ
 သနာတော်မှတပါးသောအယူရှိကုန်သော၊ ပရိဗ္ဗာဇကော၊ ပရိဗိုဇ်ရဟန်းတို့
 သည်၊ သမ္ဗာ၊ ကောင်းစွာ၊ ဗျာကရမာနာ၊ ဖြေကြားကုန်သည်ဖြစ်၍၊ ဧဝံ၊ ဤသို့၊
 ဗျာကရေယျံ၊ ဖြေကြားကုန်ရာ၏၊ ကံဗျာကရေယျံ၊ အဘယ်သို့ဖြေကြား
 ကုန်သနည်း။ အာဝဇ္ဇာသံ၊ ငါ့ရှင်တို့၊ သာနိဋ္ဌာ၊ ထိုပသာဒ၏အဆုံးသည်၊
 ဝိဒ္ဓသုနော၊ ပညာရှိသောသတ္တဝါအား၊ ဟောတိ၊ ဖြစ်၏။ အဝိဒ္ဓသုနော၊ ပညာ
 မရှိသောသတ္တဝါအား၊ သာနိဋ္ဌာ၊ ထိုပသာဒ၏အဆုံးသည်၊ နဟောတိ၊ မဖြစ်၊
 ဣတိဧဝံ၊ ဤသို့၊ ဗျာကရေယျံ၊ ဖြေကြားကုန်ရာ၏။ အာဝဇ္ဇာသံ၊ ငါ့ရှင်တို့၊
 သာပနနိဋ္ဌာ၊ ထိုပသာဒ၏အဆုံးသည်၊ အနုရုဗ္ဗပုဗ္ဗိဝိရုဗ္ဗဿ၊ ရာဂဖြင့်ချစ်ခြင်း
 ခေါ်သဖြင့်မိုးခြင်းရှိသောသူအား၊ ဟောတိ၊ ဖြစ်သလော။ ဥဒါဟု၊ ထိုထို
 မဟုတ်၊ အနုရုဗ္ဗအပုဗ္ဗိဝိရုဗ္ဗဿ၊ ရာဂဖြင့်ချစ်ခြင်းခေါ်သဖြင့်မိုးခြင်းမရှိသော
 သူအား၊ ဟောတိ၊ ဖြစ်သလော။ ဣတိ၊ ဤသို့၊ ပုစ္ဆထ၊ မေးလင့်ကုန်၊ ဘိက္ခဝေ၊
 ရဟန်းတို့၊ အညတိတ္ထိယာ၊ သာသနာတော်မှတပါးသောအယူရှိကုန်သော၊
 ပရိဗ္ဗာဇကော၊ ပရိဗိုဇ်ရဟန်းတို့သည်၊ သမ္ဗာ၊ ကောင်းစွာ၊ ဗျာကရမာနာ၊
 ဖြေကြားကုန်သည်ဖြစ်၍၊ ဧဝံ၊ ဤသို့၊ ဗျာကရေယျံ၊ ဖြေကြားကုန်ရာ၏။
 ကံဗျာကရေယျံ၊ အဘယ်သို့ဖြေကြားကုန်သနည်း။ အာဝဇ္ဇာသံ၊ ငါ့ရှင်တို့၊
 သာနိဋ္ဌာ၊ ထိုပသာဒ၏အဆုံးသည်၊ အနုရုဗ္ဗအပုဗ္ဗိဝိရုဗ္ဗဿ၊ ရာဂဖြင့်ချစ်ခြင်း
 ခေါ်သဖြင့် မိုးခြင်းမရှိသောသူအား၊ ဟောတိ၊ ဖြစ်၏။ အနုရုဗ္ဗပုဗ္ဗိဝိရုဗ္ဗဿ၊
 ရာဂဖြင့်ချစ်ခြင်း ခေါ်သဖြင့်မိုးခြင်းရှိသောသူအား၊ သာနိဋ္ဌာ၊ ထိုပသာဒ၏
 အဆုံးသည်၊ နဟောတိ၊ မဖြစ်၊ ဣတိဧဝံ၊ ဤသို့၊ ဗျာကရေယျံ၊ ဖြေကြားကုန်
 ရာ၏။ အာဝဇ္ဇာသံ၊ ငါ့ရှင်တို့၊ သာပနနိဋ္ဌာ၊ ထိုပသာဒ၏အဆုံးသည်၊ ပပဉ္စရာ
 မဿ၊ တဏှာဒိဋ္ဌိတည်းဟူသော ပပဉ္စဟူသော မွေ့လျော်ရာရှိသော၊ ပပဉ္စရ
 တိနော၊ ပပဉ္စသာလျှင်ဖြစ်သော မွေ့လျော်ခြင်းရှိသောသူအား၊ ဟောတိ၊ ဖြစ်
 သလော။ ဥဒါဟု၊ ထိုထိုမဟုတ်၊ နိပ္ပပဉ္စရာမဿ၊ တဏှာဒိဋ္ဌိတည်းဟူသော
 မွေ့လျော်ရာမရှိသော၊ နိပ္ပပဉ္စရတိနော၊ ပပဉ္စသာလျှင်ဖြစ်သော မွေ့လျော်
 ခြင်းမရှိသောသူအား၊ ဟောတိ၊ ဖြစ်သလော။ ဣတိ၊ ဤသို့၊ ပုစ္ဆထ၊ မေးလင့်
 ကုန်၊ ဘိက္ခဝေ၊ ရဟန်းတို့၊ အညတိတ္ထိယာ၊ သာသနာတော်မှတပါးသောအ
 ယူရှိကုန်သော၊ ပရိဗ္ဗာဇကော၊ ပရိဗိုဇ်ရဟန်းတို့သည်၊ သမ္ဗာ၊ ကောင်းစွာ။

ဗျာကရမခနာ၊ ဖြေကြားကုန်သည်ဖြစ်၍၊ ဧဝံ၊ ဤသို့၊ ဗျာကရေယျ၊ ဖြေကြား
ကုန်ရာ၏၊ ကိံ၊ ဗျာကရေယျ၊ အဆယ်သို့ဖြေကြားကုန်ရာသနည်း၊ အာဂုဿော
ငါ့ရှင်တို့၊ နိပ္ပပဉ္စာရာမဿ၊ တဏှာဒိဋ္ဌိတည်းဟူသောပဗ္ဗဟူသောမွေ့လျော်
ရာမရှိသော၊ နိပ္ပပဉ္စရတိနော၊ ပပဉ္စသာလျှင်ဖြစ်သောမွေ့လျော်ခြင်းမရှိသော
သူအား၊ သာနိဋ္ဌာ၊ ထိုပသာဒ၏အဆုံးသည်၊ ဟောတိ၊ ဖြစ်၏၊ ပပဉ္စာရာမံသာ
တဏှာဒိဋ္ဌိတည်းဟူသောပပဉ္စဟူသောမွေ့လျော်ရာရှိသော၊ ပပဉ္စရတိနော၊
ပပဉ္စသာလျှင်ဖြစ်သောမွေ့လျော်ခြင်းရှိသောသူအား၊ သာနိဋ္ဌာ၊ ထိုပသာဒ
၏အဆုံးသည်၊ နှပျော့တိ၊ မဖြစ်၊ ဣတိဧဝံ၊ ဤသို့၊ ဗျာကရေယျ၊ ဖြေကြား
ကုန်ရာ၏၊ ဝိက္ခဝေ၊ ရဟန်းတို့၊ ဘဝဒိဋ္ဌိ၊ ဘဝဒိဋ္ဌိလည်းကောင်း၊ ဝိဘဝ
ဒိဋ္ဌိ၊ ဝိဘဝဒိဋ္ဌိလည်းကောင်း၊ ဣတိ၊ ဤသို့၊ ဒိဋ္ဌိယော၊ ဒိဋ္ဌိတို့သည်၊ ဣမာဇ္ဇော၊
ဤနှစ်ပါးတို့တည်း၊ ဝိက္ခဝေ၊ ရဟန်းတို့၊ ယေဟိကေမိ၊ အချို့ကုန်သော၊
သမဏာဝါ၊ ရဟန်းတို့သည် ထည်းကောင်း၊ ဗြာဟ္မဏာဝါ၊ ဝုဏ္ဏားတို့သည်
လည်းကောင်း၊ ဘဝဒိဋ္ဌိအလ္လိနာ၊ သဿတဒိဋ္ဌိကပ်ကုန်၏၊ ဘဝဒိဋ္ဌိဥပဂတာ၊
ဘဝဒိဋ္ဌိသို့တဏှာဒိဋ္ဌိအားဖြင့်ကပ်ကုန်၏၊ ဘဝဒိဋ္ဌိအဇ္ဈောထိတာ၊ ဘဝဒိဋ္ဌိ
သို့ပြေးဝင်ကုန်၏၊ ဝိဘဝဒိဋ္ဌိယော၊ ဥစ္စေဒဒိဋ္ဌိနှင့်၊ သဒ္ဓိံ၊ တကွ၊ တေသဗ္ဗေ၊ ထို
အလိုရုံသောဒိဋ္ဌိတို့ကို၊ အဇာနဇ္ဇော၊ မထိကုန်သောသူရိက်တို့သည်၊ ပမိ
ဝိရုဒ္ဓါ၊ ဆန့်ကျင်ကြကုန်၏၊ ဝိက္ခဝေ၊ ရဟန်းတို့၊ ယေဟိကေမိ၊ အချို့ကုန်
သော၊ သမဏာဝါ၊ ရဟန်းတို့သည်လည်းကောင်း၊ ဗြာဟ္မဏာဝါ၊ ဝုဏ္ဏားတို့
သည်လည်းကောင်း၊ ဣမာသံစိန္တံဒိဋ္ဌိနံ၊ ဤနှစ်ပါးသောဒိဋ္ဌိတို့၏၊ သရဒပဉ္စ၊
ဖြစ်ခြင်းကိုလည်းကောင်း၊ အတ္ထင်္ဂမဉ္စ၊ ချုပ်ခြင်းကိုလည်းကောင်း၊ အသာ
ဝဉ္စ၊ ဒိဋ္ဌိတည်းဟူသောအကြောင်းရှိသောအသာဒကိုလည်းကောင်း၊ အာဒိန
ဝဉ္စ၊ အပြစ်ကိုလည်းကောင်း၊ နိဿရဏဉ္စ၊ ထွက်မြောက်ရာနိဗ္ဗာန်ကိုလည်း
ကောင်း၊ ယထာဘူတံ၊ ဟုတ်သည်အတိုင်း၊ နပ္ပဇာနန္တိ၊ မထိကုန်၊ တေသ
မဏဗြာဟ္မဏာ၊ ထိုရဟန်းဝုဏ္ဏားတို့သည်၊ သရာဂါ၊ ရာဂနှင့်တကွဖြစ်
ကုန်၏၊ တေသမဏဗြာဟ္မဏာ၊ ထိုရဟန်းဝုဏ္ဏားတို့သည်၊ သဒေါသာ၊ ဒေါသ
နှင့်တကွဖြစ်ကုန်၏၊ တေသမဏဗြာဟ္မဏာ၊ ထိုရဟန်းဝုဏ္ဏားတို့သည်၊ သ
မောဟာ၊ မောဟနှင့်တကွဖြစ်ကုန်၏၊ တေသမဏဗြဟ္မဏာ၊ ထိုရဟန်း
ဝုဏ္ဏားတို့သည်၊ သတဏှာ၊ တဏှာနှင့်တကွဖြစ်ကုန်၏၊ တေသမဏဗြာဟ္မ
ဏာ၊ ထိုရဟန်းဝုဏ္ဏားတို့သည်၊ သဥပါဒါနာ၊ ဥပါဒါနှင့်တကွဖြစ်ကုန်၏၊
တေသမဏဗြာဟ္မဏာ၊ ထိုရဟန်းဝုဏ္ဏားတို့သည်၊ အဝိဒ္ဓသုနော၊ မဂ်ပညာ
ဖိုလ်ပညာကင်းကုန်၏၊ တေသမဏဗြဟ္မဏာ၊ ထိုရဟန်းဝုဏ္ဏားတို့သည်။

အနုရုဒ္ဓပုဗ္ဗိဝိရုဒ္ဓါ၊ ချစ်ခြင်းထောဘျားခြင်း ခေါသနှင့်တကွဖြစ်ကုန်၏။ ထေ
သမဏဗြာဟ္မဏာ၊ ထိုရဟန်းပုဂ္ဂိုလ်တို့သည်၊ ပပဉ္စရတိနော၊ ပပဉ္စဟူသော
မွေ့လျော်ရာရှိကုန်၏။ ပပဉ္စရတိနော၊ ပပဉ္စဟူသောမွေ့လျော်ခြင်းရှိကုန်၏။
ထောသမဏဗြာဟ္မဏာ၊ ထိုရာဂဒေါသမောဟအစရှိသည်တို့နှင့် တကွဖြစ်
သောရဟန်းပုဂ္ဂိုလ်တို့သည်၊ ဇာတိယာ၊ ပဗ္ဗိသန္ဓေနေခြင်းမှလည်းကောင်း၊
ဇရာယ၊ အိုခြင်းမှလည်းကောင်း၊ မရဏေန၊ သေခြင်းမှ လည်းကောင်း၊
သောကေဟိ၊ ပိုးရိပ်ခြင်းတို့မှလည်းကောင်း၊ ပရိဒေဝေဟိ၊ ငိုကြွေးခြင်းတို့မှ
လည်းကောင်း၊ ဒုက္ခေဟိ၊ ဆင်းရဲခြင်းတို့မှလည်းကောင်း၊ ဒေါမနသောဟိ၊
နှလုံးမသာယာခြင်းတို့မှ လည်းကောင်း၊ ဥပါယာသေဟိ၊ ပြင်းစွာပင်ပန်း
ခြင်းတို့မှလည်းကောင်း၊ နပရိရုပ္ပန္တိ၊ မလွတ်ကုန်၊ ဒုက္ခသွား၊ အထုံးစုံသော
ဆင်းရဲအပင်ပန်းမှ၊ နပရိရုပ္ပန္တိ၊ မလွတ်ကုန်၊ ဣတိ၊ ဤသို့၊ ဝဒါမိ၊ ဟောထေဝိ
မူ၏၊ တိက္ခဝေ၊ ရဟန်းတို့ယေကေစ၊ အချို့ကုန်သော၊ သမဏာဝါ၊ ရဟန်းတို့
သည် လည်းကောင်း၊ ဗြာဟ္မဏာဝါ၊ ပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ ဣမ
သံဒိန္နံဒိဋ္ဌိနံ၊ ဤနှစ်ပါးသောဒိဋ္ဌိတို့၏၊ သရဒသဉ္စ၊ ဖြစ်ခြင်းကိုလည်းကောင်း၊
အတ္ထဂီမဉ္စ၊ ချုပ်ခြင်းကိုလည်းကောင်း၊ အသာဒဉ္စ၊ သာယာခြင်းကိုလည်း
ကောင်း၊ အာဒိနဉ္စ၊ အပြစ်ကိုလည်းကောင်း၊ နိဿရဏဉ္စ၊ ထွက်မြောက်
ခြင်းနိဗ္ဗာန်ကိုလည်းကောင်း၊ ယထာဘူတံ၊ ဟုတ်သည်အတိုင်း၊ ယဇာနန္တိ၊
အပြားအားဖြင့်ထိကုန်၏၊ ထေသမဏဗြာဟ္မဏာ၊ ထိုရဟန်းပုဂ္ဂိုလ်တို့သည်၊
ဝိဘရာဂါ၊ ကင်းသော ရာဂရှိကုန်၏၊ ထောသမဏ ဗြာဟ္မဏာ၊ ထိုရဟန်း
ပုဂ္ဂိုလ်တို့သည်၊ ဝိစာဒေါသာ၊ ကင်းသောဒေါသရှိကုန်၏၊ ထေသမဏ ဗြာဟ္မ
ဏာ၊ ထိုရဟန်းပုဂ္ဂိုလ်တို့သည်၊ ဝိစာမောဟာ၊ ကင်းသောမောဟရှိကုန်၏
ထေသမဏဗြာဟ္မဏာ၊ ထိုရဟန်းပုဂ္ဂိုလ်တို့သည်၊ ဝိစာတဏှာ၊ ကင်းသော
တဏှာရှိ ကုန်၏၊ ထေသမဏဗြာဟ္မဏာ၊ ထိုရဟန်းပုဂ္ဂိုလ်တို့သည်၊ အနုပါ
ဒါနာ၊ စွဲလမ်းခြင်းဥပါဒါနိမိရှိကုန်၊ ဝိဒ္ဓသုနော၊ မဂ်ပညာပိုထိပညာရှိကုန်၏၊
ထေသမဏဗြာဟ္မဏာ၊ ထိုရဟန်း ပုဂ္ဂိုလ်တို့သည်၊ အနုရုဒ္ဓအပုဗ္ဗိဝိရုဒ္ဓါ၊
ရာဂဖြင့်ချစ်ခြင်း ခေါသဖြင့် ခမ်းခြင်းမရှိကုန်၊ ထေသမဏဗြာဟ္မဏာ၊ ထို
ရဟန်းပုဂ္ဂိုလ်တို့သည်၊ နိပ္ပပဉ္စရတိနော၊ ပပဉ္စဟူသောမွေ့လျော်ခြင်းကင်းကုန်
၏၊ နိပ္ပပဉ္စရတိနော၊ ပပဉ္စဟူသောနှစ်သက်ခြင်း ကင်းကုန်၏၊ ထေသမဏ
ဗြာဟ္မဏာ၊ ထိုရဟန်းပုဂ္ဂိုလ်တို့သည်၊ ဇာတိယာ၊ ပဗ္ဗိသန္ဓေနေခြင်းမှလည်း
ကောင်း၊ ဇရာယ၊ အိုခြင်းမှလည်းကောင်း၊ မရဏေန၊ သေခြင်းမှ လည်း
ကောင်း၊ သောကေဟိ၊ ပိုးရိပ်ခြင်းတို့မှလည်းကောင်း၊ ပရိဒေဝေဟိ၊ ငိုကြွေး

စူဠဝါဟနာဒသုတ်။

ခြင်းတို့မှလည်းကောင်း၊ ဒုက္ခဟိ၊ဆင်းရဲခြင်းတို့မှ လည်းကောင်း၊ ဒေါ
မနသောဟိ၊နှလုံးမသာယာခြင်းတို့မှ လည်းကောင်း၊ ဥပါယာသေဟိ၊ပြင်း
စွာပင်ပန်းခြင်းတို့မှလည်းကောင်း၊ ပရိရစ္ဆန္တိ၊ လွတ်ကုန်၏။ ဒုက္ခသွာ၊ အလုံး
စုံသောဆင်းရဲအပေါင်းမှ၊ ပရိရစ္ဆန္တိ၊ လွတ်ကုန်၏။ ဣတိ၊ ဤသို့၊ အယံ၊ ငါ
တုရားသည်။ ဝဒါမိ၊ ဟောတော်မူ၏။ ဘိက္ခဝေ၊ ရဟန်းတို့။ ဥပါဒါနာနံ၊ ဥပါ
ဒါနံတို့သည်။ ဣမာနိစက္ကာရိ၊ ဤထေးပါးတို့ကည်း၊ စက္ကာရိ၊ ထေးပါးတို့သည်။
ကထမာနိ၊ အဘယ်သည်တို့နည်း၊ ကာရပါဒါနံ၊ ကာရပါဒါနံလည်းကောင်း။
ဒိဋ္ဌုပါဒါနံ၊ ဒိဋ္ဌုပါဒါနံလည်းကောင်း။ သီလဗ္ဗတုပါဒါနံ၊ သီလဗ္ဗတုပါဒါနံ
လည်းကောင်း။ အတ္တဝါဒုပါဒါနံ၊ အတ္တဝါဒုပါဒါနံ လည်းကောင်း။ ဣတိ
ဣမာနိစက္ကာရိ၊ ဤထေးပါးတို့ကည်း။ ဘိက္ခဝေ၊ ရဟန်းတို့။ ဧကေ၊ အချို့
ကုန်သော။ သဗ္ဗုပါဒါနုပရိညာဝါဒါ၊ အလုံးစုံသော ဥပါဒါနံထေးတို့ကို
လွန်မြောက်ခြင်းကိုဆိုလေ့ရှိကုန်သော။ ပရိဇာနမာနာ၊ ငါတို့ကားအလုံးစုံ
သောဥပါဒါနံတို့ကိုလွန်မြောက်ခြင်းကိုဆိုစွမ်းကုန်၏ဟုခံခြင်းရှိကုန်သော
ယေသမဏဗြာဟ္မဏာ၊ အကြင်ရဟန်း ပုဏ္ဏားတို့သည်။ သန္တိ၊ ရှိကုန်၏။
တေသမဏဗြာဟ္မဏာ၊ ထိုရဟန်း ပုဏ္ဏားတို့သည်။ သဗ္ဗုပါဒါနုပရိညံ၊
အလုံးစုံသောဥပါဒါနံထေးတို့ကိုလွန်မြောက်ခြင်းကို၊ သဗ္ဗာ၊ ကောင်းစွာ၊
နုပညပေန္တိ၊ မထိ စေကုန်။ ကာရပါဒါ နုဿ၊ ကာရ ပါဒါနံကို၊ ပရိညံ
သမတိက္ကမံ၊ လွန်မြောက် ခြင်းကို၊ ပညပေန္တိ၊ ထိစေကုန်၏။ ဒိဋ္ဌုပါဒါ
နုဿ၊ ဒိဋ္ဌုပါဒါနံကို၊ ပရိညံသမတိက္ကမံ၊ လွန်မြောက်ခြင်းကို၊ နုပညပေန္တိ၊
မထိစေကုန်။ သီလဗ္ဗတုပါဒါနုဿ၊ သီလဗ္ဗတုပါဒါနံကို၊ ပရိညံသမတိက္ကမံ၊
လွန်မြောက် ခြင်းကို၊ နုပညပေန္တိ၊ မထိ စေကုန်။ အတ္တဝါဒုပါဒါနုဿ။
အတ္တဝါဒုပါဒါနံကို၊ ပရိညံသမတိက္ကမံ၊ လွန်မြောက်ခြင်းကို၊ နုပညပေန္တိ၊
မထိစေကုန်။ တံအပညာပနံ၊ ထိုအလုံးစုံသော ဥပါဒါနံတို့ကိုလွန်မြောက်
ခြင်းကိုမပညတ်နိုင်ခြင်းသည်။ ကိဿဟေတုကေနကာရဏေန၊ အဘယ်
ပုဂ္ဂိုလ်သော အကြောင်းကြောင့်၊ ဟောတိ၊ ဖြစ်သနည်း။ ဟိယသ္မာ၊ အကြင်
ကြောင့်၊ တေဘောန္တောသမဏဗြာဟ္မဏာ၊ ထိုအရှင်ရဟန်းပုဏ္ဏားတို့သည်
ဒွေ၊ နှစ်ပါးကုန်သော။ တိဏိ၊ ဘုံးပါးကုန်သော။ ဣမာနိဌာနာနိ၊ ဤအကြောင်း
တို့ကိုယထာဘူတံ၊ ဟုတ်မှန်သည်အတိုင်း။ နုပဇာနန္တိ၊ မထိကုန်။ အသ္မာ၊
ထိုသို့မထိသောကြောင့်၊ တေဘောန္တောသမဏဗြာဟ္မဏာ၊ ထိုအရှင်ရဟန်း
ပုဏ္ဏားတို့သည်။ သဗ္ဗုပါဒါနုပရိညာဝါဒါ၊ အလုံးစုံသောဥပါဒါနံတို့ကိုလွန်
မြောက်ခြင်းကိုဆိုလေ့ရှိကုန်၏။ ပရိဇာနမာနာ၊ ငါတို့ကားအလုံးစုံသောဥပါ

ဒါနိတို့ကိုလွန်မြောက်ခြင်းကိုဆိုစွမ်းကုန်၏ဟုဝန်ခံခြင်းရှိကုန်၏။ ထေသမဏဗြဟ္မဏာ၊ ထိုရဟန်းပုဂ္ဂိုလ်တို့သည်။ သိဗ္ဗုပါဒါနပရိညံ၊ အလုံးစုံသော ဥပါဒါနိတို့ကိုလွန်မြောက်ခြင်းကို။ သဗ္ဗာ၊ ကောင်းစွာ၊ နပညပေန္တိ၊ မထိစေ ကုန်၊ ကာရပါဒါနဿ၊ ကာရပါဒါနိကို၊ ပရိညံသမတိက္ကမံ၊ လွန်မြောက်ခြင်း ကိုပညပေန္တိ။ သိစေကုန်၏။ ဒိဋ္ဌပါဒါနဿ၊ ဒိဋ္ဌပါဒါနိကို၊ ပရိညံသမတိက္က မံ လွန်မြောက်ခြင်းကို။ နပညပေန္တိ၊ မထိစေကုန်၊ သိစေကုန်ပါဒါနဿ၊ သိ သဗ္ဗတုပါဒါနိကို၊ ပရိညံသမတိက္ကမံ၊ လွန်မြောက်ခြင်းကို၊ နပညပေန္တိ၊ မထိစေကုန်၊ အတ္တဝါဒပါဒါနဿ၊ အတ္တဝါဒပါဒါနိကို၊ ပရိညံသမတိက္ကမံ၊ လွန်မြောက်ခြင်းကို၊ နပညပေန္တိ၊ မထိစေကုန်၊ တိက္ခဝေ၊ ရဟန်းတို့၊ ဧကေ၊ အရှိုကုန်သော၊ သဗ္ဗုပါဒါနပရိညာဝါဒါ၊ အလုံးစုံသော ဥပါဒါနိတရားတို့ကို လွန်မြောက်ခြင်းကိုဆိုလေ့ရှိကုန်သော၊ ပဒိုဇာနမာနာ၊ ငါတို့ကား အလုံးစုံ သော ဥပါဒါနိတို့ကို လွန်မြောက်ခြင်းကို ဆိုစွမ်းကုန်၏ဟုဝန်ခံခြင်းရှိကုန် သော၊ ယေသမဏဗြဟ္မဏာ၊ အကြင်ရဟန်းပုဂ္ဂိုလ်တို့သည်။ သန္တိ၊ ရှိကုန် ၏။ ထေသမဏဗြဟ္မဏာ၊ ထိုရဟန်းပုဂ္ဂိုလ်တို့သည်။ သဗ္ဗုပါဒါနပရိညံ၊ အလုံးစုံသော ဥပါဒါနိတို့ကိုလွန်မြောက်ခြင်းကို။ သဗ္ဗာ၊ ကောင်းစွာ၊ နပည ပေန္တိ၊ မထိစေကုန်၊ ကာရပါဒါနဿ၊ ကာရပါဒါနိကို၊ ပရိညံသမတိက္ကမံ၊ လွန်မြောက်ခြင်းကို၊ ပညပေန္တိ။ သိစေကုန်၏။ ဒိဋ္ဌပါဒါနဿ၊ ဒိဋ္ဌပါဒါနိ ကို၊ ပရိညံသမတိက္ကမံ၊ လွန်မြောက်ခြင်းကို၊ ပညပေန္တိ၊ သိစေကုန်၏။ သိသဗ္ဗတုပါဒါနဿ၊ သိသဗ္ဗတုပါဒါနိကို၊ ပရိညံသမတိက္ကမံ၊ လွန်မြောက် ခြင်းကို၊ နပညပေန္တိ၊ မထိစေကုန်၊ အတ္တဝါဒပါဒါနဿ၊ အတ္တဝါဒါနိကို ပရိညံသမတိက္ကမံ၊ လွန်မြောက်ခြင်းကို။ နပညပေန္တိ၊ မထိစေကုန်၊ တံအ ပညာနံ၊ ထိုအလုံးစုံသော ဥပါဒါနိတို့ကို လွန်မြောက်ခြင်းကိုမပညတ်နိုင်ခြင်း သည်၊ ကိဿဟေတုကေနကော၊ အဘယ်ကြောင့်ကြောင့်၊ ဟော တိ၊ ဖြစ်သနည်း၊ ဟိယသ္မာ၊ အကြင်ကြောင့်၊ ထေဘောန္တော၊ သမဏဗြဟ္မ ဏာ၊ ထိုအရှင်ရဟန်းပုဂ္ဂိုလ်တို့သည်။ ဣမာနိဋ္ဌာနာနိ၊ ဤအကြောင်းတို့ကို၊ ယထာဘူကံ၊ ဟုတ်မှန်သည်အတိုင်း၊ နပ္ပဇာနန္တိ၊ မထိနိုင်ကုန်၊ တသ္မာ၊ ထိုသို့ မထိသောကြောင့်၊ ထေဘောန္တော သမဏဗြဟ္မဏာ၊ ထိုအရှင် ရဟန်းပုဂ္ဂိုလ်တို့သည်။ သဗ္ဗုပါဒါနပရိညာဝါဒါ၊ အလုံးစုံသော ဥပါဒါနိတို့ကို လွန်မြောက်ခြင်းကို ဆိုလေ့ရှိကုန်၏။ ပဒိုဇာနမာနာ၊ ငါတို့ကား အလုံးစုံ သော ဥပါဒါနိတို့ကိုလွန်မြောက်ခြင်းကိုဆိုစွမ်းကုန်၏ဟုဝန်ခံခြင်းရှိကုန်၏။ ထေသမဏ ဗြဟ္မဏာ၊ ထိုရဟန်းပုဂ္ဂိုလ်တို့သည်။ သဗ္ဗုပါဒါန ပရိညံ၊

အလုံးစုံသောဥပါဒါန်တို့ကိုလွန်မြောက်ခြင်းကို၊ နပညပေန္တိ။ မထိစေကုန်။
ကာရပါဒါနဿ၊ ကာရပါဒါန်ကို၊ ပရိညံသမတိက္ကမံ၊ လွန်မြောက်ခြင်းကို။
ပညပေန္တိ။ ထိစေကုန်၏။ ဒိဋ္ဌပါဒါနဿ၊ ဒိဋ္ဌပါဒါန်ကို၊ ပရိညံသမတိက္ကမံ။
လွန်မြောက် ခြင်းကို၊ ပညပေန္တိ။ ထိစေကုန်၏။ ထိသဗ္ဗတုပါဒါနဿ၊
ထိသဗ္ဗတုပါဒါန်ကို၊ ပရိညံသမတိက္ကမံ၊ လွန်မြောက်ခြင်းကို၊ နပညပေန္တိ။
မထိစေကုန်၊ အတ္တဝါဒပါဒါနဿ၊ အတ္တဝါဒပါဒါန်ကို၊ ပရိညံသမတိက္ကမံ။
လွန်မြောက်ခြင်းကို၊ နပညပေန္တိ။ မထိစေကုန်၊ ဩက္ခေဝ၊ ရဟန်းတို့၊ ဇေဇ္ဇိ
အဗ္ဗါကုန်သော၊ သဗ္ဗပါဒါနပရိညာဝါဒါ၊ အလုံးစုံသောဥပါဒါန်တို့ကိုလွန်
မြောက်ခြင်းကို ဆိုလေ့ရှိကုန်သော၊ ပဋိဇာနမာနာ၊ ငါတို့ကား အလုံးစုံ
သောဥပါဒါန်တို့ကိုလွန်မြောက်ခြင်းကို ဆိုစွမ်းကုန်၏ဟု ဝန်ခံခြင်းရှိကုန်
သော၊ ဇေယသမဏဗြာဟ္မဏာ၊ အကြင်ရဟန်းပုဂ္ဂိုလ်တို့သည်၊ သန္တိ၊ ရှိကုန်
၏။ ထေသမဏဗြာဟ္မဏာ၊ ထိုရဟန်း ပုဂ္ဂိုလ်တို့သည်၊ သဗ္ဗပါဒါနပရိညံ၊
အလုံးစုံသောဥပါဒါန်တရားတို့ကို လွန်မြောက်ခြင်းကို၊ သဗ္ဗာ၊ ကောင်းစွာ၊
နပညပေန္တိ။ မထိစေကုန်၊ ကာရပါဒါနဿ၊ ကာရပါဒါန်ကို၊ ပရိညံသမ
တိက္ကမံ၊ လွန်မြောက်ခြင်းကို၊ ပညပေန္တိ။ ထိစေကုန်၏။ ဒိဋ္ဌပါဒါနဿ၊ ဒိဋ္ဌ
ပါဒါန်ကို၊ ပရိညံသမတိက္ကမံ၊ လွန်မြောက်ခြင်းကို၊ ပညပေန္တိ။ ထိစေကုန်၏
ထိသဗ္ဗတုပါဒါနဿ၊ ထိသဗ္ဗတုပါဒါန်ကို၊ ပရိညံသမတိက္ကမံ၊ လွန်မြောက်
ခြင်းကို၊ ပညပေန္တိ။ ထိစေကုန်၏။ အတ္တဝါဒပါဒါနဿ၊ အတ္တဝါဒပါဒါန်ကို၊
ပရိညံသမတိက္ကမံ၊ လွန်မြောက်ခြင်းကို၊ နပညပေန္တိ။ မထိစေကုန်၊ ထံအ
ပညာပနံ၊ ထိုထို့အလုံးစုံသောဥပါဒါန်တို့ကို လွန်မြောက်ခြင်းကို၊ မထိနိုင်
ခြင်းသည်။ ကိံသဟေတုကေနကောရဏေန၊ အဘယ် အကြောင်းကြောင့်၊
ဟောတိ၊ ဖြစ်သနည်း၊ ဟိယသ္မာ၊ အကြင်ကြောင့်၊ ထေဘောဇ္ဇောသမဏ
ဗြာဟ္မဏာ၊ ထိုအရှင် ရဟန်းပုဂ္ဂိုလ်တို့သည်၊ ဧကံ၊ တပါးသော၊ ဣဝံဋ္ဌာနံ။
ဤအကြောင်းကို၊ ယထာဘူတံ၊ ဟုတ်မှန်သည်အတိုင်း၊ နပဇာနန္တိ။ မထိ
ဂ္ဂုန်၊ တသ္မာ၊ ထိုထို့မထိသောကြောင့်၊ ထေဘောဇ္ဇောသမဏဗြာဟ္မဏာ၊
ထိုအရှင်ရဟန်း ပုဂ္ဂိုလ်တို့သည်၊ သဗ္ဗပါဒါနပရိညာဝါဒါ၊ အလုံးစုံသော
ဥပါဒါန်တို့ကို လွန်မြောက်ခြင်းကို ဆိုလေ့ရှိကုန်၏။ ပဋိဇာနမာနာ၊ ငါတို့
ကား အလုံးစုံသော ဥပါဒါန်တို့ကို လွန်မြောက်ခြင်းကို ဆိုစွမ်းကုန်၏ဟု
ဝန်ခံခြင်း ရှိကုန်၏။ ထေသမဏ ဗြာဟ္မဏာ၊ ထိုရဟန်းပုဂ္ဂိုလ်တို့သည်။
သဗ္ဗပါဒါနပရိညံ၊ အလုံးစုံသောဥပါဒါန်ကို လွန်မြောက်ခြင်းကို၊ နပည
ပေန္တိ။ မထိစေကုန်၊ ကာရပါဒါနဿ၊ ကာရပါဒါန်ကို၊ ပရိညံသမတိက္ကမံ။

လွန်မြောက်ခြင်းကို၊ ပညာပေန္တိ၊ သိစေကုန်၏။ ဒိဋ္ဌုပါဒါနဿ၊ ဒိဋ္ဌုပါဒါန
ကိုပရိညံ သမတိက္ကမံ၊ လွန်မြောက်ခြင်းကို၊ ပညာပေန္တိ၊ သိစေကုန်၏။
သိသဗ္ဗတုပါဒါနဿ၊ သိသဗ္ဗတုပါဒါနကိုပရိညံသမတိက္ကမံ၊ လွန်မြောက်
ခြင်းကို၊ ပညာပေန္တိ၊ သိစေကုန်၏။ အတ္တဝါဒုပါဒါနဿ၊ အတ္တဝါဒုပါဒါန
ကိုပရိညံ သမတိက္ကမံ၊ လွန်မြောက်ခြင်းကို၊ နပညာပေန္တိ၊ မသိစေကုန်၊
ထိက္ခဝေရဟန်းတို့၊ ခေါ်စင်စေ။ ဧဝရူပေ၊ ဤသို့သဘောရှိသော၊ ဓမ္မဝိန
ယေ၊ ဓမ္မဝိနယဟူသော အနိယျာနိကဿသနာ၌၊ သတ္တရိ၊ မိမိတို့ဆရာ၌။
ယောပဿာဒေါ၊ အကြင်ဂေဟသိတပေမအားဖြင့်ဖြစ်သော ပဿာဒသည်။
အတ္ထိ၊ ရှိ၏။ သောပဿာဒေါ၊ ထိုဂေဟသိတပေမအားဖြင့်ဖြစ်သော ပဿာဒ
ကို၊ သဗ္ဗဂ္ဂတော၊ ကောင်းသောဖြစ်ခြင်းဟူ၍၊ နအာက္ခယတိ၊ မဆိုအပ်၊ ဓမ္မေ
မိမိတို့လေ့ကျက်အပ်သော အနိယျာနိကဿသနာဟူသောဓမ္မ၌၊ ယောပ
ဿာဒေါ၊ အကြင်ဂေဟသိတပေမအားဖြင့်ဖြစ်သောပဿာဒသည်။ အတ္ထိ၊
ရှိ၏။ သောပဿာဒေါ၊ ထိုဂေဟသိတပေမအားဖြင့်ဖြစ်သော ပဿာဒကို၊
သဗ္ဗဂ္ဂတော၊ ကောင်းသော အကျိုးကို ဖြစ်စေတတ်သော ပဿာ
နအာက္ခယတိ၊ မဆိုအပ်။ ဘိလေသု၊ ဂေါဘိလဂေါဝတီတို့၌၊ ယာဝ
ကာရိတာ၊ အကြင်ဖြည့်ခြင်းကိုပြုလေ့ရှိသည်၏အဖြစ်သည်။ အတ္ထိ၊ ရှိ၏။
သာပရိပူရကာရိတာ၊ ထိုဂေါဘိလဂေါဝတီတို့၌ဖြည့်လေ့ရှိသည်၏အဖြစ်
ကို၊ သဗ္ဗဂ္ဂတော။ ကောင်းသောအကျိုးကိုဖြစ်စေတတ်သော ပဿာဒဟူ၍။
နအာက္ခယတိ၊ မဆိုအပ်။ သဟဓန္ဓိကေသု၊ မိမိတို့၏တရားကျင့်ဘော်ဖြစ်
သောသူတို့၌၊ ယာဝိယမနာပတာ၊ အကြင် ချစ်မြတ်နိုးသည်၏အဖြစ်သည်
အတ္ထိ၊ ရှိ၏။ သာပိယမနာပတာ၊ ထိုမိမိတို့၏တရားကျင့်ဘော်တို့၌ ချစ်မြတ်
နိုးသည်၏အဖြစ်ကို၊ သဗ္ဗဂ္ဂတော။ ကောင်းသောအကျိုးကိုဖြစ်စေတတ်သော
ပဿာဒဟူ၍၊ နအာက္ခယတိ၊ မဆိုအပ်။ တံ၊ ထိုထေးပါးသောအရာတို့၌ဖြစ်
သောပဿာဒသည်။ ကိယပဟေတု၊ အဘယ်သို့သောအကြောင်းကြောင့်နည်း
ထိက္ခဝေရဟန်းတို့၊ ဧဝံတိ၊ ဤဟောတော်မူတိုင်းသာလျှင်၊ ဟောတိ၊ ဖြစ်
၏။ ကသ္မာ၊ အဘယ်ကြောင့်၊ ဟောတိ၊ ဖြစ်သနည်း။ ယသ္မာ၊ အကြင်ကြောင့်၊
ယထာသေနကာရဏေန၊ အကြင်အကြောင်းဖြင့်၊ ဒုရက္ခာတေ၊ မကောင်း
သဖြင့်ဟောအပ်သော၊ ဒုပ္ပဝေဒိတေ၊ ပညာနည်းသောတိတ္ထိတို့သည်သိအပ်
သော။ အနိယျာနိကေ။ ဝနိဆင်းရဲမှထွက်မြောက်ခြင်းကို မဖြစ်စေတတ်
သော၊ အနုပဿမသံဝတ္တနိကေ၊ ကိလေသာငြိမ်းခြင်းကိုမဖြစ်စေတတ်သော
အာသန္နာသမ္ပုဗ္ဗပဝေဒိတေ၊ မဘောက်မပြန်မသိသောတိတ္ထိတို့သည် ဟော

အပ်သော၊ ဓမ္မဝိနယော၊ ဓမ္မဝိနယဟုဆိုအပ်သော တိတ္ထိတို့၏အနိယျာနိက
သာသနာဒ္ဓါ၊ ဧတံသောပသာဒေါ၊ ထိုဂေဟသိတပမအားဖြင့် ဖြစ်သော
ပသာဒသည်။ ပဝတ္တတိ၊ ဖြစ်၏။ တညာ၊ ထိုကြောင့်။ ဧဝံဟိ၊ ဤဟောတော်မူ
တိုင်းသာလျှင်၊ ဟောတိ၊ ဖြစ်၏။ ဩက္ခိဗေ၊ မှီဟန်းတို့။ တထာဂတော၊ ရှေး
ဘုရားတို့ကဲ့သို့သာခြင်းရှိတော်မူသော။ အရဟံ၊ ပူဇော်အထူးကိုခံတော်မူ
ထိုက်သော။ သဗ္ဗသမ္ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်သာလျှင်၊ သဗ္ဗုပါဒါန
ပရိညာဝါဒေါ၊ အဆုံးရုံသောဥပါဒါနတို့ကိုလွန်မြောက်ခြင်းကိုဟောလေ့
ရှိသည်။ ပဒုဇာနယနော၊ ငါတို့ကားအဆုံးရုံသောဥပါဒါနတို့ကိုလွန်မြောက်
ခြင်းကိုဆိုစွမ်းကုန်၏ဟုဝန်ခံခြင်းရှိသည်။ ဟုတွားဖြစ်၍၊ သဗ္ဗုပါဒါနပရိညံ
အဆုံးရုံသောဥပါဒါနတို့ကိုလွန်မြောက်ခြင်းကို၊ သဗ္ဗာ၊ မဘောက်မပြန်၊
ပညပေတိ၊ သိစေတော်မူ၏။ ကာရပါဒါနသ၊ ကာရပါဒါနကို၊ ပရိညံသမံ
တိက္ကမံ၊ လွန်မြော်ခြင်းကို၊ ပညပေတိ၊ သိစေ၏။ ဒိဗ္ဗုပါဒါနသ၊ ဒိဗ္ဗုပါဒါန
ဆို၊ ပရိညံသမံတိက္ကမံ၊ လွန်မြော်ခြင်းကို၊ ပညပေတိ၊ သိစေ၏။ သီလဗ္ဗတုပါ
ဒါနသ၊ သီလဗ္ဗတုပါဒါနကို၊ ပရိညံသမံတိက္ကမံ၊ လွန်မြောက်ခြင်းကို၊ ဗည
ပေတိ၊ သိစေ၏။ အတ္တဝါဒုပါဒါနသ၊ အတ္တဝါဒုပါဒါနကို၊ ပရိညံသမံတိက္ကမံ
လွန်မြောက်ခြင်းကို၊ ပညပေတိ၊ သိစေ၏။ ဘိက္ခုဝေ၊ ရဟန်းတို့၊ ခေါ၊ စင်စစ်၊
ဝေရူပေ၊ ဤသို့သဘောရှိသော။ ဓမ္မဝိနယော၊ သုတ်အတိဓမ္မဝိနည်းဟုဆို
အပ်သောအနိယျာနိက သာသနာတော်ဒ္ဓါ၊ သတ္တရိ၊ မိမိတို့ဆရာဒ္ဓါ၊ ယောပ
သာဒေါ၊ အကြင်ဖြစ်သောပသာဒသည်။ အတ္ထိ၊ ရှိ၏။ သောပသာဒေါ၊ ထိုဖြစ်
သောပသာဒကို၊ သဗ္ဗဂ္ဂတော၊ ကောင်းသော ဖြစ်ခြင်းဟူ၍၊ အာက္ခာယတိ၊
ဆိုအပ်၏။ ခမ္မေ၊ နိယျာနိက သာသနာပတော်ဟူသောဓမ္မဒ္ဓါ၊ ယောပသာဒေါ၊
အကြင်ဖြစ်သောပသာဒသည်။ အတ္ထိ၊ ရှိ၏။ သောပသာဒေါ၊ ထိုဖြစ်သောပသာ
ဒကို၊ သဗ္ဗဂ္ဂတော၊ ကောင်းသော အကျိုးကို ဖြစ်စေတတ်သောပသာဒဟူ၍၊
အာက္ခာယတိ၊ ဆိုအပ်၏။ သီလေသု၊ နိယျာနိကသီလတို့ဒ္ဓါ၊ ယာပရိပူရကာရိ
တာ၊ အကြင်ဖြည့်ခြင်းကိုပြုလေ့ရှိသည်၏အဖြစ်သည်။ အတ္ထိ၊ ရှိ၏။ သာပရိပူ
ရကာရိတာ၊ ထိုသီလတို့ဒ္ဓါဖြည့်လေ့ရှိသည်၏အဖြစ်ကို၊ သဗ္ဗဂ္ဂတော၊ ကောင်း
သောအကျိုးကိုဖြစ်စေတတ်သော ပသာဒဟူ၍၊ အာက္ခာယတိ၊ ဆိုအပ်၏။
သဟဓဗ္ဗိက္ခေဘု၊ မိမိတို့ဒ္ဓါ တရားကျင့်ဘော်ဖြစ်သောသုတို့ဒ္ဓါ၊ ယာဝိယမနာ
ပတာ၊ အကြင် ချစ်မြတ်နိုးသည်၏ အဖြစ်သည်။ အတ္ထိ၊ ရှိ၏။ သာဝိယမနာ
ပတာ၊ ထိုချစ်မြတ်နိုးသည်၏အဖြစ်ကို၊ သဗ္ဗဂ္ဂတော၊ ကောင်းသောအကျိုးကို
ဖြစ်စေတတ်သောပသာဒဟူ၍၊ အာက္ခာယတိ၊ ဆိုအပ်၏။ တံ၊ ထိုလေးပါး

သောအရာတို့၌ဖြစ်သောပသာဒသည်၊ ကိဿဟေတု၊ အဘယ်အကြောင်း
 ကြောင့်နည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဇံပံဟိ၊ ဤသဗ္ဗဂ္ဂတောဟု ဟောတော်
 မူတိုင်းသာလျှင်၊ ဟောတိ၊ ဖြစ်၏။ ကသ္မာ၊ အဘယ်ကြောင့်၊ ဟောတိ၊
 ဖြစ်သနည်း၊ ယသ္မာ၊ အကြင်ကြောင့်၊ ယထာယေနကာရဏေန။ အကြင်
 အကြောင်းဖြင့်၊ သ္မာချာဏေ၊ ကောင်းစွာဟောအပ်သော၊ သုပ္ပဝေဒိတေ။
 ကောင်းစွာသိစေအပ်သော၊ နိယျာနိကေ။ ဝဋ်ဆင်းရဲမှထွက်မြောက်ခြင်းကို
 ဖြစ်စေတတ်သော၊ ဥပသာမသံဝတ္တနိကေ။ ကိလေသာငြိမ်းခြင်းကိုဖြစ်စေ
 တတ်သော၊ သမ္မာသမ္ဗုဒ္ဓပဝေဒိတေ။ သစ္စာလေးပါးတရားတို့ကို မတောက်
 မပြန်အလိုလိုသာလျှင် သိတော်မူသော မြတ်စွာဘုရားသည် ကောင်းစွာ
 ဟောအပ်သော၊ ဝဗ္ဗဝိနယေး၊ သုတ်အထိ ဝဗ္ဗဝိနည်းဟု ဆိုအပ်သော၊ နိယျာ
 နိကသာသနာ၌၊ ဧတံသောပသာဒေါ၊ ထိုရထနာသုံးပါး၌ ကြည်ညိုခြင်း
 ပသာဒသည်၊ ဝတ္တတိ၊ ဖြစ်၏။ ထသ္မာ၊ ထိုကြောင့်၊ ဇံပံဟိ၊ ဤသဗ္ဗဂ္ဂတောဟု
 ငါဟောတော်မူတိုင်းသာလျှင်၊ ဟောတိ ဖြစ်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ စတ္တာ
 ရော၊ လေးပါးကုန်သော၊ ဣမေစဥပါဒါနာ၊ ဤဥပါဒါန်တို့သည်လည်း၊ ကိံ
 နိဒါနာ။ အဘယ်အကြောင်းရှိကုန်သနည်း၊ ကိံ သမုဒယာ။ အဘယ်အညီအ
 ညွတ်ဖြစ်ကြောင်းရှိကုန်သနည်း၊ ကိံ ဇာတိကာ။ အဘယ်ဖြစ်ကြောင်းရှိကုန်
 သနည်း၊ ကိံ ပဘဝါ။ အဘယ်အမွန်ရှိကုန်သနည်း၊ စတ္တာရော၊ လေးပါးကုန်
 သော၊ ဣမေစဥပါဒါနာ၊ ဤဥပါဒါန်တို့သည်၊ ထဏှာနိဒါနာ၊ ထဏှာအကြောင်း
 ရှိကုန်၏။ ထဏှာသမုဒယာ၊ ထဏှာဟူသောအညီအညွတ် ဖြစ်ကြောင်းရှိ
 ကုန်၏။ ထဏှာဇာတိကာ၊ ထဏှာဟူသောဖြစ်ကြောင်းရှိကုန်၏။ ထဏှာ
 ပဘဝါ၊ ထဏှာဟူသောအမွန်ရှိကုန်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ အယံစတဏှာ၊
 ဤထဏှာသည်လည်း၊ ကိံ နိဒါနာ။ အဘယ်အကြောင်းရှိသနည်း၊ ကိံ သမု
 ဒယာ။ အဘယ် အညီအညွတ် ဖြစ်ကြောင်း ရှိသနည်း၊ ကိံ ဇာတိကာ။
 အဘယ်ဖြစ်ကြောင်းရှိသနည်း၊ ကိံ ပဘဝါ။ အဘယ်အမွန်ရှိသနည်း၊ ထဏှာ
 ထဏှာသည်၊ ဝေဒနာနိဒါနာ။ ဝေဒနာအကြောင်းရှိ၏။ ဝေဒနာသမုဒယာ။
 ဝေဒနာဟူသောအညီအညွတ်ဖြစ်ကြောင်းရှိ၏။ ဝေဒနာဇာတိကာ။ ဝေဒနာ
 ဟူသောဖြစ်ကြောင်းရှိ၏။ ဝေဒနာပဘဝါ။ ဝေဒနာဟူသောအမွန်ရှိ၏။ ဘိက္ခ
 ဝေ၊ ရဟန်းတို့၊ အယံစဝေဒနာ၊ ဤဝေဒနာသည်လည်း၊ ကိံ နိဒါနာ။ အဘယ်
 အကြောင်းရှိသနည်း၊ ကိံ သမုဒယာ။ အဘယ်အညီအညွတ်ဖြစ်ကြောင်းရှိ
 သနည်း၊ ကိံ ဇာတိကာ။ အဘယ်ဖြစ်ကြောင်းရှိကုန်သနည်း၊ ကိံ ပဘဝါ။
 အဘယ်အမွန် ရှိသနည်း၊ ဝေဒနာ။ ဝေဒနာသည်၊ ဖဿနိဒါနာ၊ ဖဿ

အကြောင်းရှိ၏။ ပဿသရဒယော၊ ပဿဟူသော အညိအညွတ်ဖြစ်ကြောင်း
 ရှိ၏။ ပဿဇာတိကော၊ ပဿဟူသော ဖြစ်ကြောင်းရှိ၏။ ပဿပတာဝါ၊ ပဿ
 ဟူသော အမွန်ရှိ၏။ ထိက္ခဝေ၊ ရဟန်းတို့။ အယံစပဿော၊ ဤပဿသည်
 ထည်း။ ကိံနိဒါနော၊ အဘယ်အကြောင်းရှိသနည်း။ ကိံသရဒယော၊ အဘယ်
 အညိအညွတ်ဖြစ်ကြောင်းရှိသနည်း။ ကိံဇာတိကော၊ အဘယ်ဖြစ်ကြောင်း
 ရှိသနည်း။ ကိံပတာဝေါ၊ အဘယ်အမွန်ရှိသနည်း။ ပဿော၊ ပဿသည်။
 သဠာယထန နိဒါနော၊ သဠာယထန အကြောင်းရှိ၏။ သဠာယထန သရ
 ဒယော၊ သဠာယထနဟူသော အညိအညွတ်ဖြစ်ကြောင်းရှိ၏။ သဠာယထန
 ဇာတိကော၊ သဠာယထနဟူသော ဖြစ်ကြောင်းရှိ၏။ သဠာယထနပတာဝေါ၊
 သဠာယထန ဟူသော အမွန်ရှိ၏။ ထိက္ခဝေ၊ ရဟန်းတို့။ ဣဒံသဠာယထနံ၊
 ဤသဠာယထနသည်။ ကိံနိဒါနံ၊ အဘယ်အကြောင်း ရှိသနည်း။ ကိံသရ
 ဒယံ၊ အဘယ်အညိအညွတ်ဖြစ်ကြောင်းရှိသနည်း။ ကိံဇာတိကံ၊ အဘယ်
 ဖြစ်ကြောင်းရှိသနည်း။ ကိံပတာဝံ၊ အဘယ်အမွန်ရှိသနည်း။ သဠာယထနံ၊
 သဠာယထနသည်။ နာမရူပနိဒါနံ၊ နာမ်ရုပ်အကြောင်းရှိ၏။ နာမရူပသရ
 ဒယံ၊ နာမ်ရုပ်ဟူသော အညိအညွတ်ဖြစ်ကြောင်းရှိ၏။ နာမရူပဇာတိကံ၊
 နာမ်ရုပ်ဟူသော ဖြစ်ကြောင်းရှိ၏။ နာမရူပပတာဝံ၊ နာမ်ရုပ်ဟူသော အမွန်
 ရှိ၏။ ထိက္ခဝေ၊ ရဟန်းတို့။ ဣဒံစနာမရူပံ၊ ဤနာမ်ရုပ်သည်ထည်း။ ကိံနိဒါနံ၊
 အဘယ် အကြောင်းရှိသနည်း။ ကိံသရဒယံ၊ အဘယ်အညိအညွတ်ဖြစ်
 ကြောင်းရှိသနည်း။ ကိံဇာတိကံ၊ အဘယ်ဖြစ်ကြောင်းရှိသနည်း။ ကိံပတာဝံ
 အဘယ်အမွန်ရှိသနည်း။ နာမရူပံ၊ နာမ်ရုပ်သည်။ ဝိညာဏနိဒါနံ၊ ဝိညာဉ်
 အကြောင်းရှိ၏။ ဝိညာဏ သရဒယံ၊ ဝိညာဉ်ဟူသော အညိအညွတ်ဖြစ်
 ကြောင်းရှိ၏။ ဝိညာဏဇာတိကံ၊ ဝိညာဉ်ဟူသော ဖြစ်ကြောင်းရှိ၏။ ဝိညာ
 ဏပတာဝံ၊ ဝိညာဉ်ဟူသော အမွန်ရှိ၏။ ထိက္ခဝေ၊ ရဟန်းတို့။ ဣဒံစဝိညာဏံ၊
 ဤဝိညာဉ်သည်ထည်း။ ကိံနိဒါနံ၊ အဘယ်အကြောင်းရှိသနည်း။ ကိံသရ
 ဒယံ၊ အဘယ်အညိအညွတ်ဖြစ်ကြောင်းရှိသနည်း။ ကိံဇာတိကံ၊ အဘယ်
 ဖြစ်ကြောင်း ရှိသနည်း။ ကိံပတာဝံ၊ အဘယ်အမွန် ရှိသနည်း။ ဝိညာဏံ၊
 ဝိညာဉ်သည်။ သင်္ခါရနိဒါနံ၊ သင်္ခါရအကြောင်းရှိ၏။ သင်္ခါရသရဒယံ၊ သင်္ခါ
 ရဟူသော အညိအညွတ်ဖြစ်ကြောင်းရှိ၏။ သင်္ခါရဇာတိကံ၊ သင်္ခါရဟူသော
 ဖြစ်ကြောင်းရှိ၏။ သင်္ခါရပတာဝံ၊ သင်္ခါရဟူသော အမွန်ရှိ၏။ ထိက္ခဝေ၊ ရဟန်း
 တို့။ ဣမေစ သင်္ခါရာ၊ ဤသင်္ခါရတို့ သည်ထည်း။ ကိံနိဒါနော၊ အဘယ်အ
 ကြောင်းရှိသနည်း။ ကိံသရဒယော၊ အဘယ်အညိအညွတ်ဖြစ်ကြောင်း

ရှိကုန်သနည်း၊ ကိံ ဇာတိကာ၊ အဘယ်ဖြစ်ကြောင်းရှိကုန်သနည်း။ ကိံ ပတဝါ၊ အဘယ်အဖွင့်ရှိကုန်သနည်း၊ သင်္ခါရ၊ သင်္ခါရတို့သည်။ အဝိဇ္ဇာနိဒါနာ၊ အဝိဇ္ဇာ အကြောင်း ရှိကုန်၏။ အဝိဇ္ဇာ သရဒယာ၊ အဝိဇ္ဇာဟူသော အညီအညွတ် ဖြစ်ကြောင်း ရှိကုန်၏။ အဝိဇ္ဇာဇာတိကာ၊ အဝိဇ္ဇာဟူသောဖြစ်ကြောင်းရှိကုန်၏။ အဝိဇ္ဇာပတဝါ၊ အဝိဇ္ဇာဟူသောအဖွင့်ရှိကုန်၏။ ဘိက္ခုဝေ၊ ရဟန်းကို၊ ခေါ်စေစစ်၊ ယတောယဒါ၊ အကြင်အခါ၌။ ဘိက္ခုနော၊ ရဟန်းအား၊ အဝိဇ္ဇာ၊ ဝင့်၌အကြောင်းရင်းဖြစ်သောအဝိဇ္ဇာသည်။ ငယ်နား၊ ပယ်အပ်သည်။ ဟောတိ၊ ဖြစ်၏။ ဝိဇ္ဇာ၊ အရဟတ္တမဂ်ဝိဇ္ဇာသည်။ ဥပ္ပန္နာ၊ ဖြစ်၏။ သောဘိက္ခု၊ ထိုရဟန်းသည်။ အဝိဇ္ဇာပိရာဂ၊ အဝိဇ္ဇာ၏ ကင်းခြင်း ချုပ်ခြင်းကြောင့်။ ဝိဇ္ဇာပုဒါ၊ အရဟတ္တမဂ်ဟူသောဝိဇ္ဇာ၏ ဖြစ်ခြင်းကြောင့်။ ကမုပါဒါနံ၊ ကာရပါဒါနံကို။ နေဂဥပါဒိယတိ၊ စင်စစ်မစွဲလမ်း။ ဒိဋ္ဌပါဒါနံ၊ ဒိဋ္ဌပါဒါနံကို။ နဥပါဒိယတိ၊ မစွဲလမ်း။ သီလဗ္ဗတုပါဒါနံ၊ သီလဗ္ဗတုပါဒါနံကို။ နဥပါဒိယတိ၊ မစွဲလမ်း။ အတ္တဝါဒပါဒါနံ၊ အတ္တဝါဒပါဒါနံကို။ နဥပါဒိယတိ၊ မစွဲလမ်း။ အနုပါဒိယံ၊ အနုပါဒိယန္တော၊ တရံတရကိုမျှမစွဲလမ်းသည်ဖြစ်၍။ နပရိတဿကိ၊ တဏှာအားဖြင့်မတစ်၊ အစရိတဿ၊ တဏှာအားဖြင့်မတစ်သော ရဟန်းအား။ ပစ္စတ္တညေပ၊ မျက်မှောက်၌ပင်လျှင်။ ပရိနိဗ္ဗာယတိ၊ ကိလေသာငြိမ်း၏။ ဇာတိ၊ ပဋိသန္ဓေနေခြင်းသည်။ ဒိဏာ၊ ကုန်ပြီ။ ပြဟေဝရိယံ၊ မြတ်သောအကျင့်ကို၊ ဝဿိတံ၊ သုံးအပ်ပြီ။ ကရဏီယံ၊ ပြုစွယ် ကိစ္စကို။ ကတံ၊ ပြုအပ်ပြီ။ ပရံ၊ နောက်၌။ ဣတ္ထတ္တယ၊ တဆဲ့မြောက်ပါးသောမဂ်ကိစ္စအထို့ငှာ။ နကတံ၊ မပြုအပ်ပြီ။ ဣတိ၊ ဤသို့။ ပဇာနာတိ၊ အပြားအားဖြင့်ထိ၏။ ဣဒံသုတ္တံ၊ ဤစူဠသီဟနာဒသုတ်ကို၊ တဂဝါ၊ မြတ်စွာတရားသည်။ အပေါစ၊ မိန့်တော်မူ၏။ ဧတဘိက္ခု၊ ထိုရဟန်းတို့သည်။ ဘဂဝတော၊ မြတ်စွာတရား၏။ ဘာထိတံ၊ ဟောတော်မူအပ်သောတရားတော်ကို။ အတ္တမနာ၊ ဝမ်းမြောက်ကုန်သည်ဖြစ်၍။ အဘိနန္ဒ၊ အလွန်နှစ်သက်ကုန်ပြီ။ ဣတိ၊ ဤသို့။ သုတံ၊ ကြားအပ်ပါ၏။ ပဋ္ဌမံ၊ ငှေးဦးစွာသော။ စူဠသီဟနာဒသုတ္တံ၊ စူဠသီဟနာဒသုတ်သည်။ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။

၂-မဟာသီဟနာဒသုတ်၊

၂၄၆။ ဘန္တေ၊ အရှင်တရားကဿပ၊ ဣဒံသုတ္တံ၊ ဤမဟာသီဟနာဒသုတ်ကို။ မေမယာ၊ အကျွန်ုပ်အာနန္ဒသည်။ ဘဂဝတော၊ မြတ်စွာတရား၏။ သဗ္ဗခါ။

မျက်မှောက်တော်မှ၊ ဇံ၊ ဤသို့၊ သုတ်၊ ကြားအပ်ပါ၏၊ ကိံသုတ်၊ အဘယ်သို့
 ကြားအပ်ပါသနည်း၊ ဧကံ၊ တပါးသော၊ သမယံ၊ အခါ၌၊ ဣတဂါ၊ မြတ်စွာ
 တရားသည်၊ ဝေသာလိယံ၊ ဝေသာလီပြည်၌၊ ဗဟိနဂရေ၊ ပြို၏အပ၌၊ အပရပူ
 ရေ၊ ပြည်၏ အနောက်မျက်နှာ အဘို့၌၊ ဝိတေ၊ ကောင်းစွာ တည်သော၊
 ပနာသဏှေ၊ တဂါဝတ်ဝေးသော တောအုပ်ကြီး၌၊ ဝိဟရတိ၊ နေတော်မူ၏။
 တေနခေါပန သမယေန၊ ထိုအခါ၌၊ လိစ္ဆဝိပုတ္တော၊ လိစ္ဆဝိမင်း၏ သား
 ဖြစ်သော၊ သုနက္ခတ္တော၊ သုနက္ခတ္တသည်၊ ဣမသ္မာ၊ နမ္မဝိနယံ၊ ဤသုတ်အဘိ
 ဓမ္မာဝိနည်းမှ၊ အပ်ရပက္ခန္ဓော၊ လူထွက်၍မကြွမြင့်မီသွားသည်၊ ဟောတိ၊
 ဖြစ်၏။ သော၊ သိုလူအဖြစ်သို့ ရောက်ပြီးသော သုနက္ခတ္တသည်၊ ဝေသာလိ
 ယံ၊ ဝေသာလီပြည်၌၊ ပရိသတိ၊ ပရိသာတ်လေးပါးအလယ်၌၊ ဧတံဝါစံ၊
 ဤစကားကို၊ ဘာသတိ၊ ပြောဟော၏။ ကိံဘာသတိ၊ အဘယ်သို့ပြော
 ဟောသနည်း၊ သမဏဿ ဂေါတမဿ၊ ရဟန်းဂေါတမအား၊ မနုဿ
 မဗ္ဗာ၊ လူတို့၏ကုသိုလ် ကမ္မပထတရား ဆယ်ပါးထက်၊ ဥက္ကရိ၊ လွန်မြတ်
 သော၊ အဏမရိယ ဥာဏအသန ဝိသေသော၊ ကိလေသာကို ဖျက်ဆီးခြင်း
 ဌာစွမ်းနိုင်သော အပြစ်မရှိသော မဂ်ဥာဏ်ဟူသော အထူးရှိသော ထော
 ကုတ္တရာ တရားသည်။ နတ္ထိ၊ မရှိ၊ သမဏောဂေါတမော၊ ရဟန်း ဂေါတမ
 သည်၊ တက္ကပရိယာဟတံ၊ ကြံ၍ကြံ၍သာလျှင်၊ ဓမ္မံ၊ တရားကို၊ ဒေသေတိ။
 ဟော၏။ ဝိမံသာနူစရိတံ၊ ဝရဇိနံနှင့်တူသော ထောကိပညာဖြင့်ရှာ၍သာ
 လျှင်၊ ဓမ္မံ၊ တရားကို၊ ဒေသေတိ၊ ဟော၏။ သယံပဗ္ဗိဘာနံ၊ မိမိထင်တိုင်းကို
 သာလျှင်၊ ဒေသေတိ၊ ဟော၏။ ယသစခေါ၊ အကြင်ရာဝစသည်ချောက်
 ခြင်း၏သာလျှင်၊ အတ္ထာယံ၊ အကျိုးငှါ၊ အဿ၊ ထိုရဟန်းဂေါတမသည်၊
 ယောဓဓ္မော၊ အကြင်အသုဘကမ္မဋ္ဌာန်းအစရှိသောတရားကို၊ ဒေသိတော၊
 ဟောတော်မူအပ်၏။ သောဓဓ္မော၊ ထိုအသုဘကမ္မဋ္ဌာန်းစသောတရားသည်၊
 တက္ကရဿ၊ ထိုသို့ဟောတိုင်းကျင့်သောသူအား၊ သမ္မာညာယေနဟေတုနာ
 သင့်သော အကြောင်းဖြင့်၊ ဒုက္ခက္ခယယံ၊ ဝဋ်ဆင်းရဲအပေါင်းကို ကုန်စေ
 ခြင်းငှါ၊ နိဗ္ဗာတိ၊ ဝဋ်ဆင်းရဲအပေါင်းမှထွက်မြောက်ခြင်းကို ဖြစ်စေတတ်
 ၏။ ဣတိ၊ ဤသို့၊ ဘာသတိ၊ ပြောဟော၏။ အယခေါ၊ ထိုအခါ၌၊ အာယတ္ထာ
 သာရိပုတ္တော၊ အရှင်သာရိပုတ္တရာသည်၊ ပုဗ္ဗနာသယံ၊ နံနက်အခါ၌၊ နိဝါ
 သေတွာ၊ သိမ်းပိုင်ကိုပြင်ပတ်၍၊ ပက္ကစိဝရံ၊ သဝိတ်သ ကိန်းကို၊ အာဒါယ။
 ယူ၍၊ ဝေသာလိယံ၊ ဝေသာလီပြည်၌၊ ဝိဏ္ဏာယံ၊ ဆွမ်းအဖို့ငှါ၊ ပါဝိတိ၊
 ဝင်၏။ အာယတ္ထာသာရိပုတ္တော၊ အရှင်သာရိပုတ္တရာသည်၊ ဝေသာလိယံ။

ဝေသာထီ ပြည်၌၊ ပရိသက၊ ပရိသာတ် ထေးပါး အလယ်၌၊ ဘာသာမာ
 နုဿ၊ ပြောဟောသော၊ လိစ္ဆဝိပုတ္တယ၊ လိစ္ဆဝိမင်း၏ သားဖြစ်သော၊
 သုနက္ခတ္တဿ၊ သုနက္ခတ္တ၏၊ ဧကံဝါစံ၊ ထိုစကားကို၊ အသော သိခေါ၊
 ကြားသည် သာလျှင်တည်း။ ကိံ အသောထိ၊ အဘယ်သို့ ကြားသနည်း။
 ဝေမဏဿ ဂေါတမဿ။ ရဟန်း ဂေါတမအား၊ မနုဿဓမ္မော၊ လူတို့၏
 ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက်၊ ဥက္ကရိ၊ လွန်မြတ်သော၊ အထမရိ
 ယဉာဏဒဿနဝိသေသော၊ ကိလေသာကို ဖျက်ဆီးခြင်းငှါစွမ်းနိုင်သော
 အပြစ်မရှိသော မဂ်ဉာဏ်ဟူသော အထူးရှိသော ထောကုတ္တရာ ထရား
 သည်၊ နတ္ထိမရိ၊ သမဏောဂေါတမော၊ ရဟန်းဂေါတမသည်၊ တက္ကပရိ
 ယာဟကံ၊ ကြံ၍ကြံ၍သာလျှင်၊ ဓမ္မံ၊ တရားကို၊ ဒေသေတိ၊ ဟော၏၊ ဝိမံသာ
 နူစရိတံ၊ ဝေဒနိနှင့်တူသောလောကီပညာဖြင့်ရှာ၍သာလျှင်၊ ဓမ္မံ၊ တရားကို၊
 ဒေသေတိ၊ ဟော၏။ ဝဿံပဗ္ဗိတာနံ၊ မိမိထင်တိုင်းသာလျှင်၊ ဒေသေတိ၊
 ဟော၏။ ယဿစခေါ၊ အကြင်ရာဂသည်ပျောက်ခြင်း၏သာလျှင်၊ အတ္တာ
 ယ၊ အကျိုးငှါ၊ အဿ၊ ထိုရဟန်းဂေါတမသည်၊ ယောဓမ္မော၊ အကြင်အသု
 ဘာကမ္မဋ္ဌာန်း အစရှိသော ထရားကို၊ ဒေသိတော၊ ဟောတော် မူအပ်၏။
 သောဓမ္မော၊ ထိုအသုဘာကမ္မဋ္ဌာန်းစသော ထရားသည်၊ တက္ကရဿ၊ ထိုသို့
 ဟောတိုင်း ကျင့်သောသူအား၊ သမ္မာဉာယေန ဟေတုနာ၊ သင့်သောအ
 ကြောင်းဖြင့်၊ ဒုက္ခက္ခယာယ၊ ဝဋ်ဆင်းရဲအပေါင်းကိုကုန်စေ၍၊ နိယျာတိ၊
 ဝဋ်ဆင်းရဲအပေါင်းမှ ထွက်မြောက်ခြင်းကို ဖြစ်စေထုတ်၏။ ဣတိ၊ ဤသို့၊
 အသောသိခေါ၊ ကြားသည်သာလျှင်တည်း၊ အာထခေါ၊ ထိုအခါ၌၊ အာယသ္မာ
 သာရိပုတ္တော၊ အရှင်သာရိပုတ္တရာသည်၊ ဝေသာထီယံ၊ ဝေသာထီပြည်၌၊
 ဝိဇ္ဇာယ၊ ဆွမ်းအလိုငှါ၊ စရိတွာ၊ ဖြည့်လည်၍၊ ပစ္စာဘတ္တံ၊ ဆွမ်းစားပြီး
 သည်မှနောက်၌၊ ဝိဇ္ဇာပါတပဋိက္ကန္တော၊ ဆွမ်းခံရာမှဖောက်မုန့်ပြီးသော်၊ ဖေ
 န၊ အကြင်အရပ်၌၊ ဘဂဝါ၊ မြတ်စွာထုရားသည်၊ အတ္ထိ၊ ရှိတော်မူ၏။ တေန၊
 ထိုမြတ်စွာထုရား ရှိတော်မူရာအရပ်သို့၊ ဥပသင်္ကမိ၊ ကပ်လေ၏။ ဥပသင်္က
 မိတွာ၊ ကပ်လေပြီ၍၊ ဘဂဝန္တံ၊ မြတ်စွာထုရားကို၊ အတိဝါဒေတွာ၊ ရိုသေ
 စွာရှိခိုး၍၊ ဧကမန္တံ၊ သင့်တင့်လျောက်ပတ်သောအရပ်၌၊ နိသိဒ္ဓိ၊ ထိုင်နေ၏။
 ဧကမန္တံ၊ သင့်တင့်လျောက်ပတ်သောအရပ်၌၊ နိသိဒ္ဓောခေါ၊ ထိုင်နေပြီး
 သော၊ အာယသ္မာသာရိပုတ္တော၊ အရှင်သာရိပုတ္တရာသည်၊ ဘဂဝန္တံ၊ မြတ်
 စွာထုရားကို၊ ဧဝံဝစနံ၊ ဤစကားကို၊ အဝေါစ၊ လျှောက်၏။ ကိံ အဝေါစ၊
 အဘယ်သို့လျှောက်သနည်း၊ ဝိာန္တေ၊ မြတ်စွာထုရား၊ လိစ္ဆ ဝိပုတ္တော၊ လိစ္ဆဝိ

မင်း၏သားဖြစ်သော၊ သုနက္ခတ္တော၊ သုနက္ခတ္တသည်၊ ဣမသ္မာဓမ္မ ဝိနယာ၊
 ဤသုတ်အဘိဓမ္မာဝိနည်းမှ၊ မဂ်ရပက္ကန္တော၊ လူထွက်၍မကြာမြင့်မီသွား
 သည်၊ ဟောတိ၊ ဖြစ်၏။ သော၊ ထိုလူအဖြစ်သို့ရောက်ပြီးသော သုနက္ခတ္တ
 သည်၊ ဝေသာလိယံ၊ ဝေသာလီပြည်၌၊ ပရိသတိ၊ ပရိသာတ်ထေးပါးအထပ်
 ၌၊ ဇေတဝါစံ၊ ထိုစကားကို၊ ဘာသတိ၊ ဆို၏။ ကိံဘာသတိ၊ အဘယ်သို့ဆို
 သနည်း၊ သမဏဿဂေါတမဿ၊ ရဟန်းဂေါတမအား။ မနုဿဓမ္မာ၊ လူတို့
 ၏ကုသိုလ်ကမ္မပထတရားဆယ်ပါးထက်၊ ဥက္ကရိ၊ လွန်မြတ်သော၊ အထမရိ
 ယဉာဏဒဿနဝိသောသော၊ ကိလေသာကိုဖျက်ဆီးခြင်းငှါ စွမ်းနိုင်သော
 အပြစ်မရှိသော မဂ်ဉာဏ်ဟူသော အထူးရှိသော ထောကုက္ကရာ တရား
 သည်၊ နက္ခိမရှိ၊ သမဏေဂေါတမော၊ ရဟန်းဂေါတမသည်။ တက္ကမရိယာ
 ဟတံ၊ ကြံ၍ကြံ၍သာလျှင်၊ ဓမ္မံ၊ တရားကို၊ ဒေသေတိ၊ ဟော၏။ ဝိမံသာနုစရိ
 တံ၊ ဝရဇိန့်နှင့်တူသောထောကိပညာဖြင့်ရှာ၍သာလျှင်၊ ဓမ္မံ၊ တရားကို၊ ဒေ
 သေတိ၊ ဟော၏။ သယံမဒိဘာနံ၊ မိမိထင်တိုင်းသာလျှင်၊ ဒေသေတိ၊ ဟော၏
 ယဿစခေါ၊ အကြင် ရာဂစသည်ပျောက်ခြင်း၏သာလျှင်၊ အတ္ထယ၊ အကျိုး
 ငှါ၊ အဿ၊ ထိုရဟန်းဂေါတမသည်။ ယောဓဗ္ဗော၊ အကြင်အသုဘကမ္မဋ္ဌာန်း
 အစရှိသောတရားကို၊ ဒေသိတော၊ ဟောတော်မူအပ်၏။ သောဓဗ္ဗော၊ ထိုအသု
 ဘကမ္မဋ္ဌာန်းအစရှိသောတရားသည်။ ဝေက္ကရဿ၊ ထိုသို့ဟောတိုင်းကျင့်
 သောသူအား၊ သမ္မာဉာယေနဟေတုနာ၊ သင့်သောအကြောင်းဖြင့်၊ ဒုက္ခက္ခ
 ယာယ၊ ဝန်ဆင်းရဲအပေါင်းကို ကုန်စေခြင်းငှါ၊ နိယျာတိ၊ ဝန်ဆင်းရဲ
 အပေါင်းမှထွက်မြောက်ခြင်းကို ဖြစ်စေတတ်၏။ ဣတိ၊ ဤသို့၊ ဘာသတိ၊
 ဆို၏။ သာရိပုတ္တ၊ သာရိပုတ္တရာ၊ ဧသောသုနက္ခတ္တော၊ ထိုသုနက္ခတ္တသည်။
 ကောဓနော၊ ကြမ်းတမ်းသော လူထည်း။ မောဗ ဝရိသော၊ မဂ်ဖိုလ်မှ
 အချည်းနှီးဖြစ်သောလူထည်း။ သာရိပုတ္တ၊ သာရိပုတ္တရာ၊ အဿ၊ ထိုမောဗ
 ဝရိသဖြစ်သော သုနက္ခတ္တသည်။ ကောဓစလန၊ အချက် ထွက်ခြင်းကြောင့်
 သာလျှင်၊ သောဝါစာ၊ ထိုသို့သော စကားကို၊ ဘာသိတာ၊ ဆိုအပ်၏။ ကိံ
 တာသိတာ၊ အဘယ်သို့ဆိုအပ်သနည်း။ သာရိပုတ္တ၊ သာရိပုတ္တရာ၊ မောဗ
 ဝရိသော၊ မဂ်ဖိုလ်မှအချည်းနှီးဖြစ်သော၊ သုနက္ခတ္တော၊ သုနက္ခတ္တသည်။
 အဝဏ္ဏံ၊ ကျေးဇူးကို၊ ဘာသိသာမိ၊ ဆိုအံ့။ ဣတိခေါ၊ ဤသို့လျှင်၊ တထာ
 ဂတဿ မြတ်စွာဘုရား၏၊ ဝဏ္ဏံယေဝ၊ ကျေးဇူးတော်ကိုသာလျှင်၊ ဘာသ
 တိ၊ ဆိုမိလေ၏။ သာရိပုတ္တ၊ သာရိပုတ္တရာ၊ ယောနရော၊ အကြင်သူသည်။
 ဝေ၊ ဤသို့၊ ဝဒေယျ၊ ဆိုရာ၏။ ကိံဝဒေယျ၊ အဘယ်သို့ဆိုရာသနည်း။ ယဿ

စခေါ၊ အကြင် ရာဂအစရှိသည်ကို ပျောက်ခြင်း၏ သာယျင်၊ အိတ္တံယ၊ အကျိုးငှါ၊ အသေ၊ ထိုရဟန်းဂေါတမသည်၊ ယောဓမ္မော၊ အကြင် အသုတ ကမ္မဋ္ဌာန်းစသောတရားကို၊ ဒေသိတော၊ ဟောတော်မူအပ်၏။ သေ၊ ဓမ္မော၊ ထိုအသုတကမ္မဋ္ဌာန်း စသောတရားသည်၊ တက္ကရသေ၊ ထိုသို့ဟောတိုင်း ကျင့်သောသူအား၊ သမ္မာဉာယေန ဟေတုန၊ သင့်သော အကြောင်းဖြင့်၊ ဗုက္ကန္တယာယ၊ ဝန်ဆင်းရဲအပေါင်းကိုကုန်စေခြင်းငှါ၊ နိယျာတ်၊ ဝန်ဆင်းရဲ အပေါင်းမှထွက်မြောက်ခြင်းကိုဖြစ်စေတတ်၏။ ဣတိဝေံ၊ ဤသို့၊ ဝဒေယျ၊ ဆိုရာ၏။ ဝေဝေ၊ ဤဆိုခြင်းသည်၊ တထာဂတဿ၊ မြတ်စွာဘုရား၏။ ဝဏ္ဏောတိ၊ ကျေးဇူးတော်သည်သာယျင်၊ ဟောတိ၊ ဖြစ်၏။ အဝဏ္ဏော၊ ကျေးဇူးမဲ့သည်၊ န၊ မဟုတ်၊ သာရိပုတ္တ၊ သာရိပုတ္တရာ။ မယိ၊ ငါတုရား၌၊ အယံပိ ဂုဏော၊ ဤသဗ္ဗညုဘဉာဏ်တော်အစရှိသော မရေတွက်နိုင်သော ဥက္ကရိ မနုဿဓမ္မသည်လည်း၊ အတ္ထိ ရှိ၏။ တေသျှ၊ ထိုမရေတွက်နိုင်သော ဥက္ကရိ မနုဿဓမ္မတို့တွင်၊ ဧကသမိ၊ တခုသော ဥက္ကရိမနုဿဓမ္မကိုမျှလည်း၊ ပိဇာနနသမဏ္ဍော၊ ထိုခြင်းငှါစွမ်းနိုင်သော၊ ဓမ္မန္တယော၊ ဓမ္မန္တယပညာသည်၊ မောဗပုရိသဿ၊ မဂ်ဖိုလ်မှအချည်းနှီးဖြစ်သော၊ သုနက္ခတ္တဿ၊ သုနက္ခတ္တ အား၊ နဘာဝိဿတိနာမ၊ မဖြစ်လေတိသနည်း၊ သောဘဂဝါ၊ ထိုမြတ်စွာ ဘုရားသည်၊ ဣတိဝိဇ္ဇမိနာစကာရဏေန၊ ဤသို့တထောင့်ငါးရာကိလေသာ တို့မှလွန်စွာဝေးတော်မူသော အကြောင်းကြောင့်လည်း၊ အရဟံ၊ အရဟ မည်တော်မူ၏။ သောဘဂဝါ၊ ထိုမြတ်စွာဘုရားသည်၊ ဣတိဝိဇ္ဇမိနာစကာရ ဏေန၊ ဤသို့သင်္ခတအသင်္ခတအားဖြင့်ပြားသောခပ်ထိမ်းသောတရားတို့ကို မဘောက်မပြန်သယန္တ၊ ဉာဏ်ဖြင့် မိမိအလိုလိုသာယျင် သိတော်မူတတ် သောအကြောင်းကြောင့်လည်း၊ သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာသမ္ဗုဒ္ဓမည်တော်မူ ၏။ သောဘဂဝါ၊ ထိုမြတ်စွာဘုရားသည်၊ ဣတိဝိဇ္ဇမိနာစကာရဏေန၊ ဤသို့ ပိဇ္ဇာသုံးပါး ပိဇ္ဇာရှစ်ပါး စရဏကဆဲ ငါးပါးတို့နှင့် ပြည့်စုံတော် မူသော အကြောင်းကြောင့်လည်း၊ ပိဇ္ဇာစရဏသမ္ပန္နော၊ ပိဇ္ဇာစရဏ သမ္ပန္နမည် တော်မူ၏။ သောဘဂဝါ၊ ထိုမြတ်စွာဘုရားသည်၊ ဣတိဝိဇ္ဇမိနာစကာရဏေန၊ ဤသို့ကောင်းသောစကားကို ဆိုတော်မူတတ်သောအကြောင်းကြောင့် လည်း၊ သုဂတော၊ သုဂတမည်တော်မူ၏။ သောဘဂဝါ၊ ထိုမြတ်စွာဘုရား သည်၊ ဣတိဝိဇ္ဇမိနာစကာရဏေန၊ ဤသို့ သတ္တလောက သင်္ခါရလောက ဩကာသလောကတည်းဟူသောသုံးပါးသောလောကကိုသိတော်မူတတ် သောအကြောင်းကြောင့်လည်း၊ လောကဝိဇ္ဇ၊ လောကဝိဇ္ဇမည်တော်မူ၏။

မဟာသီဟနာဒသုတ်။

သောဘဂဝါ။ ထိုမြတ်စွာဘုရားသည်။ ဣတိဝိဇ္ဇမိနာစကာရဏောန။ ဤသို့
လူယောက်ျား၊ နတ်ယောက်ျား၊ တိရစ္ဆာန်ယောက်ျားတို့ကိုအတုမရှိယဉ်
ကျေးမအောင်ဆုံးမတော်မူတတ်သော်အကြောင်းကြောင့်လည်း။ အနုတ္တရော
ပုရိသဒမ္မသာရထိ။ အနုတ္တရောပုရိသဒမ္မသာရထိမည်တော်မူ၏။ သောဘဂ
ဝါ။ ထိုမြတ်စွာဘုရားသည်။ ဣတိဝိဇ္ဇမိနာစကာရဏောန။ ဤသို့နက်လှတို့၏
ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း။ သတ္တာဒေဝမနုဿာနံ။
သတ္တာဒေဝမနုဿာနံမည်တော်မူ၏။ သောဘဂဝါ။ ထိုမြတ်စွာဘုရားသည်
ဣတိဝိဇ္ဇမိနာစကာရဏောန။ ဤသို့သစ္စာ လေးပါးတရားတို့ကို သိထော်မူ
တတ်သောအကြောင်းကြောင့်လည်း။ ဗုဒ္ဓေါ၊ ဗုဒ္ဓမည်တော်မူ၏။ သောဘဂ
ဝါ။ ထိုမြတ်စွာဘုရားသည်။ ဣတိဝိဇ္ဇမိနာစကာရဏောန။ ဤသို့ဣသးရိယ
ဓမ္မယသသိရိကာမပယတ္တတည်းဟူသောဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံ
တော်မူသော အကြောင်းကြောင့်လည်း။ ဘဂဝါ။ ဘဂဝါမည်တော်မူ၏။
ဣတိ။ ဤသို့။ နဘဝိသာတိနာမ။ မဖြစ်စေဘိသနည်း။ သာရိပုတ္တ၊ သာရိပုတ္တ
ရာ၊ မယိ။ ငါတရား၌။ အယံဝိဂုဏော။ ဤဣဒ္ဓိဝိဉ္စောဏ်အစရှိသောကျေးဇူး
အပေါင်းသည်လည်း။ အတ္ထိ၊ ရှိ၏။ ဧတသျှ။ ထိုဣဒ္ဓိဝိဉ္စောဏ်အစရှိသောဥတ္တ
ရိမနုဿဓမ္မတို့တွင်။ ဧကသဝိ။ တရသော ဥတ္တရိမနုဿဓမ္မကိုမျှလည်း။
ဝိစာနုဿမတ္ထော။ သိခြင်းငှါစွမ်းနိုင်သော။ ဓမ္မန္တယော၊ ဓမ္မန္တယပညာသည်။
မောစပုရိသဿ၊ မဂဗိလ်ဗုဒ္ဓအချည်းနှီးဖြစ်သော။ သုနက္ခတ္တဿ၊ သုနက္ခတ္တ
အားနဘဝိသာတိနာမ။ မဖြစ်စေဘိသနည်း။ သောဘဂဝါ။ ထိုမြတ်စွာ
ဘုရားသည်။ ဣတိဝိဇ္ဇမိနာစကာရဏောန။ ဤသို့သော အကြောင်းကြောင့်
လည်း။ အနုနကဝိတိတံ၊ များသောအပြားရှိသော။ ဣဒ္ဓိဝိဇံ၊ ဣဒ္ဓိဝိဉ္စောဏ်ကို။
ပရုနုဘောတိအဘိနိပ္ပာဒေတိ၊ ပြီးစေ၏။ ဧကောဝိ၊ တယောက်သည်လည်း။
ဟုတွာ၊ ဖြစ်၍။ ဗဟုဓာ၊ များသောအပြားရှိသည်။ ဟောတိ၊ ဖြစ်၏။ ဗဟုဓာဝိ၊
များသောအပြားရှိသည်လည်း။ ဟုတွာ၊ ဖြစ်၍။ ဧကော၊ တယောက်သည်။
ဟောတိ၊ ဖြစ်၏။ အာဝိဘာဝံ၊ မျက်မှောက်ဖြစ်သောအရပ်သို့လည်းကောင်း။
တိရောဘာဝံ၊ မျက်ကွယ်ဖြစ်သောအရပ်သို့လည်းကောင်း။ တိရောကုဋံ၊
တိုက်နံရံခြားရာအရပ်သို့လည်းကောင်း။ တိရောပါကာရံ၊ တံတိုင်းခြားရာ
အရပ်သို့လည်းကောင်း။ တိရောပဗ္ဗတံ၊ တောင်ခြားရာအရပ်သို့လည်းကောင်း။
အသဇ္ဇမာဒော၊ မငြိမစွန်းသည်ဖြစ်၍။ အာကာသေဇသယျထာဝိ၊ ကောင်း
ကင်၌ကဲ့သို့။ ဂစ္ဆတိ၊ သွား၏။ ပထဝိယာဝိ၊ မြေ၌လည်း။ ဥဒကေဇသယျထာ
ဝိ၊ ရေ၌ကဲ့သို့။ ဥဗ္ဗုဇ္ဇနိရုဇ္ဇံ၊ ပေါ်ခြင်းဝတ်ခြင်းကို။ ကရောဏိ၊ ပြု၏။ အဘိဇ္ဇ

မာနေ၊မက္ခန္ဓာ၊ဥဒကေဝါ၊ရေခွံလည်း၊ပထဝီပိနုသယုထာဝါ၊မြေခွံကဲ့သို့။
ဂစ္ဆတိ၊သွား၏၊အာကာသေဝါ၊ကောင်းကင်ခွံလည်း၊ပလ္လင်္ဂေနု၊ထက်ဝယ်
ဖြင့်၊ပက္ခိ၊အတောင်နှင့်ပြည့်စုံသော၊ သက္ကတော၊သေယူထာဝါ၊ဌာန်ကဲ့သို့။
ကမာ၊သွား၏၊ဇေမဟိန္ဒိကော၊ဤသို့ကြီးသောကန်ခိုးရှိကုန်သော၊ဇေမဟာ
နုဘာဝေ၊ဤသို့ကြီးသောအနုဘာဝ်ရှိကုန်သော၊ ဣမေဝါ၊ပစ္စိမသုရိယေ၊ဤ
လနေကိုကိုလည်း၊ ပါဏိနာ၊ယက်ဖြင့်၊ ပရိမသတိ၊သုံးသပ်၏၊ ပရိမဇ္ဇတိ၊
ဆုပ်နယ်၏၊ ယာဝဗြဟ္မဿေကာဝါ၊ ဗြဟ္မပြည်တိုင်အောင်လည်း၊ ကာယေ
နု၊ကိုယ်ဖြင့်၊ဝသံ၊အလိုသို့၊ ဝတ္ထေတိ၊လိုက်စေ၏၊ဣတိ၊ဤသို့၊ နဘဝိဿ
တိနာမ၊ မဖြစ်လေဘိသနည်း၊ သာရိပုတ္တ၊သာရိပုတ္တရာ၊မယိ၊ငါတုရား၌၊
အယံဝိဒိဗ္ဗသောတ ဓာတု၊ ဤဒိဗ္ဗသောတ အဘိညာဉ်သည်လည်း၊ အတ္ထိ၊
ရှိ၏၊ အယာဒိဗ္ဗ သောတ ဓာတုယာ၊ ထိုဒိဗ္ဗ သောတ အဘိညာဉ်ကို၊
ဝိဇာနနသမတ္ထော၊ သိခြင်းငှါ စွမ်းနိုင်သော၊ ဓမ္မန္တယော၊ ဓမ္မန္တယပညာ
သည်၊ မောစာပုရိသဿ၊ မဂ်ဖိုလ်မှအချည်းနှီးဖြစ်သော၊ သုနက္ခတ္တဿ၊
သုနက္ခတ္တအား၊ နဘဝိဿတိနာမ၊ မဖြစ်လေဘိ သနည်း၊ သောဘဂဝါ၊
ထိုမြတ်စွာတုရားသည်၊ဣတိဝိဣမိနာစကာရဏေန၊ဤသို့သောအကြောင်း
ကြောင့်လည်း၊ ဝိသုဒ္ဓါယ၊ စင်ကြယ်စွာသော၊ အတိက္ကန္တမာနုယိကာယ၊
လူ ရှိ၏သောတ ပဿာဒကိုလွန်၍ သဒ္ဓါရုံကိုကြားခြင်းငှါ စွမ်းနိုင်သော၊
ဒိဗ္ဗာယသောတဓာတုယာ၊ဒိဗ္ဗသောတအဘိညာဉ်ဖြင့်၊ ဒိဗ္ဗေပ၊နတ်ပြည်၌
လည်းကောင်း၊ မာနုသေဝါ၊လူပြည်၌ လည်းကောင်း၊ နုရေစ၊ဝေးသော
အရပ်၌လည်းကောင်း၊ သန္တိကေစ၊နီးသောအရပ်၌ လည်းကောင်း၊ယေ
သဒ္ဓါ၊အကြင်အသံတို့သည်၊မဝတ္ထော၊ဖြစ်ကုန်၏၊ ဥဘော၊နှစ်ပါးကုန်သော၊
တေသဒ္ဓေ၊ထိုအသံတို့ကို၊သုဗာတိ၊ကြား၏၊ဣတိ၊ဤသို့၊ နဘဝိဿတိနာ
မ၊မဖြစ်လေဘိသနည်း၊သာရိပုတ္တ၊သာရိပုတ္တရာ၊မယိ၊ငါတုရား၌၊ အယံဝိ
ဂုဏော၊ဤစေတောပရိယဉာဏ်အစရှိသောကျေးဇူး အပေါင်းသည်လည်း။
အတ္ထိ၊ရှိ၏၊တေသု၊ထိုစေတောပရိယဉာဏ်အစရှိသောဥတ္တရိမနုဿဓမ္မတို့
တွင်း၊ကေသဝါ၊တခုသောဥတ္တရိမနုဿဓမ္မကိုမျှလည်း၊ဝိဇာနနသမတ္ထော၊
သိခြင်းငှါစွမ်းနိုင်သော၊ဓမ္မန္တယော၊ဓမ္မန္တယပညာသည်၊မောစာပုရိသဿ၊
မဂ်ဖိုလ်မှအချည်းနှီးဖြစ်သော၊သုနက္ခတ္တဿ၊သုနက္ခတ္တအား၊ နဘဝိဿတိ
နာမ၊မဖြစ်လေဘိသနည်း၊သောဘဂဝါ၊ထိုမြတ်စွာတုရားသည်၊ဣတိဝိဣမိ
နာစကာရဏေန၊ဤသို့သောအကြောင်းကြောင့်လည်း၊ ပရသတ္တနံ၊တပါး
သောသတ္တဝါတို့၏၊ပရပုဂ္ဂဘနံ၊တပါးသောပုဂ္ဂိုလ်တို့၏၊စေတော၊စိတ်ကို

စေတသော၊ မိမိအဘိညာဉ်စိတ်ဖြင့်၊ ပရိစ္ဆ၊ ဝိုင်းခြား၍၊ ပဇာနာတိ၊ အပြားအား
ဖြင့်သိ၏၊ သရက်၊ တစ်ခြင်းရာဂရှိသော၊ စိတ္တံ၊ စိတ်ကိုလည်း၊ သရက်၊ တစ်
ခြင်းရာ၊ ရှိသော၊ စိတ္တံ၊ စိတ်လည်း၊ ဣတိ၊ ဤသို့၊ ပဇာနာတိ၊ အပြားအားဖြင့်
သိ၏၊ ဝိတရက်၊ တစ်ခြင်းရာဂကင်းသော၊ စိတ္တံ၊ စိတ်ကိုလည်း၊ ဝိတရက်၊
တစ်ခြင်းရာဂကင်းသော၊ စိတ္တံ၊ စိတ်လည်း၊ ဣတိ၊ ဤသို့၊ ပဇာနာတိ၊ အပြား
အားဖြင့်သိ၏၊ သဒေါသံ၊ ပြစ်မှားခြင်းဒေါသရှိသော၊ စိတ္တံ၊ စိတ်ကိုလည်း၊
သဒေါသံ၊ ပြစ်မှားခြင်းဒေါသရှိသော၊ စိတ္တံ၊ စိတ်လည်း၊ ဣတိ၊ ဤသို့၊ ပဇာနာ
တိ၊ အပြားအားဖြင့်သိ၏၊ ဝိတဒေါသံ၊ ပြစ်မှားခြင်းဒေါသကင်းသော၊ စိတ္တံ၊
စိတ်ကိုလည်း၊ ဝိတဒေါသံ၊ ပြစ်မှားခြင်းဒေါသကင်းသော၊ စိတ္တံ၊ စိတ်လည်း၊
ဣတိ၊ ဤသို့၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ သမေဟံ၊ တွေဝေခြင်းမေ
ဟရှိသော၊ စိတ္တံ၊ စိတ်ကိုလည်း၊ သမေဟံ၊ တွေဝေခြင်းမေဟရှိသော၊
စိတ္တံ၊ စိတ်လည်း၊ ဣတိ၊ ဤသို့၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ ဝိတမေဟံ၊
ကင်းသောတွေဝေခြင်းမေဟရှိသော၊ စိတ္တံ၊ စိတ်ကိုလည်း၊ ဝိတမေ
ဟံ၊ ကင်းသောတွေဝေခြင်းမေဟရှိသော၊ စိတ္တံ၊ စိတ်လည်း၊ ဣတိ၊ ဤသို့၊
ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ သံဝိတ္တံ၊ တွန့်သော၊ စိတ္တံ၊ စိတ်ကိုလည်း၊
သံဝိတ္တံ၊ တွန့်သော၊ စိတ္တံ၊ စိတ်လည်း၊ ဣတိ၊ ဤသို့၊ ပဇာနာတိ၊ အပြားအားဖြင့်
သိ၏၊ ဝိက္ခိတ္တံ၊ ပျံလွင့်သော၊ စိတ္တံ၊ စိတ်ကိုလည်း၊ ဝိက္ခိတ္တံ၊ ပျံလွင့်သော၊
စိတ်လည်း၊ ဣတိ၊ ဤသို့၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ မဟဂ္ဂတံ၊
မဟဂ္ဂုတ်ဖြစ်သော၊ စိတ္တံ၊ စိတ်ကိုလည်း၊ မဟဂ္ဂတံ၊ မဟဂ္ဂုတ်ဖြစ်သော၊
စိတ္တံ၊ စိတ်လည်း၊ ဣတိ၊ ဤသို့၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ အမဟဂ္ဂတံ၊
မဟဂ္ဂုတ်မှ ထပါးသော၊ စိတ္တံ၊ စိတ်ကိုလည်း၊ အမဟဂ္ဂတံ၊ မဟဂ္ဂုတ်မှ
ထပါးသော၊ စိတ္တံ၊ စိတ်လည်း၊ ဣတိ၊ ဤသို့၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊
သဥတ္တရံ၊ မိမိထက်လွန်မြတ်သော တရားရှိသော၊ စိတ္တံ၊ စိတ်ကိုလည်း၊
သဥတ္တရံ၊ မိမိထက် လွန်မြတ်သောတရားရှိသော၊ စိတ္တံ၊ စိတ်လည်း၊ ဣတိ၊
ဤသို့၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ အနုတ္တရံ၊ မိမိထက်လွန်မြတ်သော
တရားမရှိသော၊ စိတ္တံ၊ စိတ်ကိုလည်း၊ အနုတ္တရံ၊ မိမိထက်လွန်မြတ်သော
တရားမရှိသော၊ စိတ္တံ၊ စိတ်လည်း၊ ဣတိ၊ ဤသို့၊ ပဇာနာတိ၊ အပြားအားဖြင့်
သိ၏၊ သမဟိတံ၊ တည်ကြည်သော၊ စိတ္တံ၊ စိတ်ကိုလည်း၊ သမဟိတံ၊
တည်ကြည်သော၊ စိတ္တံ၊ စိတ်လည်း၊ ဣတိ၊ ဤသို့၊ ပဇာနာတိ၊ အပြားအားဖြင့်
သိ၏၊ အသမဟိတံ၊ မတည်ကြည်သော၊ စိတ္တံ၊ စိတ်ကိုလည်း၊ အသမာ
ဟိတံ၊ မတည်ကြည်သော၊ စိတ္တံ၊ စိတ်လည်း၊ ဣတိ၊ ဤသို့၊ ပဇာနာတိ၊ အပြား

အားဖြင့်သိ၏။ ဝိရတ္တံ၊ ကိလေသာမှ လွတ်သော။ ဝိတ္တံ၊ ဝါ၊ ဝိတ်ကိုလည်း။ ဝိရတ္တံ၊ ကိလေသာမှလွတ်သော၊ ဝိတ္တံ၊ ဝိတ်လည်း။ ဣတိ၊ ဤသို့။ ပဇာနာတိ၊ အပြားအားဖြင့်သိ၏။ အဝိရတ္တံ၊ ကိလေသာမှ မလွတ်သော။ ဝိတ္တံ၊ ဝိတ်ကိုလည်း။ အဝိရတ္တံ၊ ကိလေသာမှ မလွတ်သော။ ဝိတ္တံ၊ ဝိတ်လည်း။ ဣတိ၊ ဤသို့။ ပဇာနာတိ၊ အပြားအားဖြင့်သိ၏။ သာရိယတ္တံ၊ သာရိယတ္တရာ၊ ခေါ်ပန၊ စင်စစ်၊ ယေဟိဗလေဟိ။ အကြင်အားထော်တို့နှင့်၊ သမန္နာဂတော၊ ပြည့်စုံသော။ တထာဂတော၊ မြတ်စွာ ဘုရားသည်။ အာသဘံဋ္ဌာနံ၊ မြတ်သော အရာကို၊ ပဋိဇာနာတိ၊ စနံ၏။ ပရိသာသု၊ ရှစ်ပါးသော ပရိသတ်တို့၌၊ သိဟနာဒံ၊ ခြင်္သေ့မင်း၏ အသံနှင့်တူသောမကြောက်မရွံ့သော အသံကို၊ နဒတိ၊ မိန့်မြွက်တော်မူ၏။ ဗြဟ္မစက္ကံ၊ မြတ်သော ဒေသနာဉာဏ်ပဋိညာဉ်ကို၊ ပဝတ္ထေတိ၊ ဖြစ်စေတော်မူ၏။ တထာဂတဿ၊ မြတ်စွာ ဘုရား၏၊ ထာနိတထာဂတဗလံ၊ ထိုမြတ်စွာဘုရား အားသာလျှင် ဆက်ဆံကုန်သော အားထော်တို့သည်။ ဣမာနိဒဿ၊ ဤဆယ်ပါးတို့တည်း။ ဒဿ၊ ဆယ်ပါးတို့သည်။ ကတမာနိ၊ အတယ်သည်တို့နည်း။ သာရိယတ္တံ၊ သာရိယတ္တရာ၊ ဣလောကေ၊ ဤထောက၌၊ တထာဂတော၊ မြတ်စွာဘုရားသည်။ ဋ္ဌာနဉ္စ၊ အကြောင်းကိုလည်း။ ဋ္ဌာနတော၊ အကြောင်းအားဖြင့်။ အဋ္ဌာနဉ္စ၊ အကြောင်းမဟုတ်သည် ကိုလည်း။ အဋ္ဌာနတော၊ အကြောင်းမဟုတ်သောအားဖြင့်။ ယထာဘူထံ၊ ဟုတ်မှန်သည်အတိုင်း။ ပဇာနာတိ၊ အပြားအားဖြင့် သိ၏။ သာရိယတ္တံ၊ သာရိယတ္တရာ၊ တထာဂတော၊ သင်တို့ဆရာ ငါဘုရားသည်။ ယံဝိယေနဉ္စ၊ အကြင် ဉာဏ်ထော်ဖြင့်လည်း။ ဋ္ဌာနဉ္စ၊ အကြောင်းကိုလည်း။ ဋ္ဌာနတော၊ အကြောင်းအားဖြင့်။ အဋ္ဌာနဉ္စ၊ အကြောင်းမဟုတ်သည်ကိုလည်း။ အဋ္ဌာနတော၊ အကြောင်းမဟုတ်သောအားဖြင့်။ ယထာဘူထံ၊ ဟုတ်မှန်သည် အတိုင်း။ ပဇာနာတိ၊ အပြားအားဖြင့်သိ၏။ သာရိယတ္တံ၊ သာရိယတ္တရာ၊ တထာဂတော၊ ငါဘုရားသည်။ ယံဗလံ၊ အကြင်ဉာဏ်ထော်တည်းဟူသောအားထော်ကို၊ အာဂမ္မ၊ စွဲ၍၊ အာသဘံဋ္ဌာနံ၊ မြတ်သော အရာကို၊ ပဋိဇာနာတိ၊ စနံ၏။ ပရိသာသု၊ ရှစ်ပါးသော ပရိသတ်တို့၌၊ သိဟနာဒံ၊ ခြင်္သေ့မင်း၏ အသံနှင့်တူသောမကြောက်မရွံ့သော အသံကို၊ နဒတိ၊ မိန့်မြွက်တော်မူ၏။ ဗြဟ္မစက္ကံ၊ မြတ်သော ဒေသနာဉာဏ်ပဋိညာဉ်ကို၊ ပဝတ္ထေတိ၊ ဖြစ်စေတော်မူ၏။ ဣဒံ၊ ဤဉာဏ်ထော် တည်းဟူသောအားထော်သည်လည်း။ တထာဂတဿ၊ မြတ်စွာဘုရား၏၊ ထထာဂတဗလံ၊ မြတ်စွာဘုရား အားသာလျှင် ဆက်ဆံသော အားထော်မည်သည်။ ဟောတိ။

ဖြစ်၏။ သာရိပုတ္တရာ၊ သာရိပုတ္တရာ၊ ပုန၊ တဘဒ္ဒံ၊ ပရိစ၊ တပါးတုံလည်း၊ တထာဂတော၊ ငါတရားသည်၊ အတိတာနာဂဇေ ပဗ္ဗုပ္ပန္နာနံ၊ အတိတ်အနာဂါတ် ပဗ္ဗုပ္ပန်ကာလ၌ဖြစ်ကုန်သော၊ ကမ္မသမာဒါနာနံ၊ သောဏ်ထည်၍ ပြုအပ်သောကုသိုလ်ကံအကုသိုလ်ကံတို့၏၊ ဝိပါကံ၊ အကျိုးကို၊ ဋ္ဌာနသော၊ ပစ္စယအကြောင်းအားဖြင့်လည်းကောင်း၊ ဟေတုသော၊ ဇနကအကြောင်းအားဖြင့်လည်းကောင်း၊ ယထာဘူတံ၊ ဟုတ်မှန်သည်အတိုင်း၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏။ သာရိပုတ္တရာ၊ ချစ်သာ၊ သာရိပုတ္တရာ၊ တထာဂတော၊ သင်တို့ဆရာငါတရားသည်၊ ယံဝိယေနဉာဏေန၊ အကြင်ဉာဏ်ထော်ဖြင့်လည်း။ အတိတာနာဂတပဗ္ဗုပ္ပန္နာနံ၊ အတိတ်အနာဂါတ်ပဗ္ဗုပ္ပန်ကာလ၌ဖြစ်ကုန်သော ကမ္မသမာဒါနာနံ၊ သောဏ်ထည်၍ပြုအပ်ကုန်သောကုသိုလ်ကံအကုသိုလ်ကံတို့၏၊ ဝိပါကံ၊ အကျိုးကို၊ ဋ္ဌာနသော၊ ပစ္စယအကြောင်းအားဖြင့်လည်းကောင်း၊ ဟေတုသော၊ ဇနကအကြောင်းအားဖြင့်လည်းကောင်း။ ယထာဘူတံ၊ ဟုတ်မှန်သည်အတိုင်း၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏။ သာရိပုတ္တရာ၊ သာရိပုတ္တရာ၊ တထာဂတော၊ သင်တို့ဆရာငါတရားသည်၊ ယံဗလံ၊ အကြင်ဉာဏ်ထော်တည်းဟူသောအားထော်ကို၊ အာဂမ္မ၊ စွဲ၍၊ အာသဘံ၊ ဋ္ဌာနံ၊ မြတ်သောအရာကို၊ ပဋိဇာနာတိ၊ ဝန်ခံ၏။ ပရိသာသု၊ ရှစ်ပါးသောပရိသတ်တို့၌၊ ဝိဟာနာဒံ၊ ခြင်္သေ့မင်း၏အသံနှင့်တူသော မကြောက်မရွံ့သောအသံကို၊ နဒတိ၊ မိန့်မြွက်ထော်မှု၏။ ဗြဟ္မစက္ကံ၊ မြစ်သောဒေသနာဉာဏ်ပဋိညာဉ်ကို၊ ပဝတ္တေတိ၊ ဖြစ်စေ၏။ ဣဒံဝိ၊ ဤဉာဏ်ထော်တည်းဟူသောအားထော်သည်လည်း၊ တထာဂတဿ၊ မြတ်စွာတရား၏၊ တထာဂတဗလံ၊ မြတ်စွာတရားအားသာလျှင်ဆက်ဆံသောအားထော်မည်သည်။ ဟောတိ၊ ဖြစ်၏။ သာရိပုတ္တရာ၊ သာရိပုတ္တရာ၊ ပုန၊ တဘဒ္ဒံ၊ ပရိစ၊ တပါးတုံလည်း၊ တထာဂတော၊ ငါတရားသည်။ သဗ္ဗတ္ထဂါမိနိံ၊ အလုံးစုံသောဂတိသို့လားစေတတ်သော၊ ပဋိပဒံ၊ အကြောင်းကို၊ ယထာဘူတံ၊ ဟုတ်မှန်သည်အတိုင်း၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏။ သာရိပုတ္တရာ၊ သာရိပုတ္တရာ၊ တထာဂတော၊ သင်တို့ဆရာငါတရားသည်။ ယံဝိယေနဉာဏေန၊ အကြင်ဉာဏ်ထော်ဖြင့်လည်း၊ သဗ္ဗတ္ထဂါမိနိံ၊ အလုံးစုံသောဂတိသို့လားစေတတ်သော၊ ပဋိပဒံ၊ အကြောင်းကို၊ ယထာဘူတံ၊ ဟုတ်မှန်သည်အတိုင်း၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏။ သာရိပုတ္တရာ၊ သာရိပုတ္တရာ၊ တထာဂတော၊ သင်တို့ဆရာငါတရားသည်။ ယံဗလံ၊ အကြင်ဉာဏ်ထော်တည်းဟူသောအားထော်ကို၊ အာဂမ္မ၊ စွဲ၍၊ အာသဘံ၊ ဋ္ဌာနံ၊ မြတ်သောအရာကို၊ ပဋိဇာနာတိ၊ ဝန်ခံ၏။ ပရိသာသု၊ ရှစ်ပါးသောပရိသတ်

တို့၌၊ ဝိဟနာဒံ၊ ခြင်္သေ့မင်း၏ အသံနှင့်တူသောမကြောက်မရွံ့သောအသံကို၊ နဒတိ၊ မိန့်မြွက်တော်မူ၏၊ ဗြဟ္မစက္ကံ၊ မြတ်သောဒေသနာဥာဏ်ပမိုညာဉ်ကို၊ ပဝတ္တေတိ၊ ဖြစ်စေ၏၊ ဣဒံပိ၊ ဤဥာဏ်တော်တည်းဟူသော အားတော်သည်လည်း၊ တထာဂတဿ၊ မြတ်စွာဘုရား၏၊ တထာဂတဗလံ၊ မြတ်စွာဘုရားအားသာလျှင်ဆက်ဆံသော အားတော်မည်သည်၊ ဟောတိ၊ ဖြစ်၏၊ သာရိပုတ္တု၊ သာရိပုတ္တရာ၊ ပုန၊ ထားနဲ့၊ ပရံစ၊ တပါးတုံလည်း၊ အနေကဓာတုံ၊ များစွာသောဓာတ်ကို လည်းကောင်း၊ နာနာဓာတုံ၊ အထူးထူးအပြားပြားသောဓာတ်ကိုလည်းကောင်း၊ လောကံ၊ ခန္ဓာအာယတနဓာတ်ဟူသောလောကကိုလည်းကောင်း၊ ယထာဘူတံ၊ ဟုတ်မှန်သည်အတိုင်း၊ ပဇာနာတိ၊ အပြားအားဖြင့်သိတော်မူ၏၊ သာရိပုတ္တု၊ သာရိပုတ္တရာ၊ တထာဂတော၊ သင်တို့ဆရာငါဘုရားသည်၊ ယံဝိယေနဥာဏေန၊ အကြင်ဥာဏ်ဖြင့်လည်း၊ အနေကဓာတုံ၊ များစွာသောဓာတ်ကိုလည်းကောင်း၊ နာနာဓာတုံ၊ အထူးထူးအပြားပြားသောဓာတ်ကိုလည်းကောင်း၊ လောကံ၊ ခန္ဓာအာယတနဓာတ်ဟူသောလောကကိုလည်းကောင်း၊ ယထာဘူတံ၊ ဟုတ်မှန်သည်အတိုင်း၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ သာရိပုတ္တု၊ သာရိပုတ္တရာ၊ တထာဂတော၊ ငါဘုရားသည်၊ ယံဗလံ၊ အကြင်ဥာဏ်တော်တည်းဟူသောအားတော်ကို၊ အာဂဗ္ဗ၊ စွဲ၍၊ အာသဘံဋ္ဌာနံ၊ မြတ်သောအရာကို၊ ပဗ္ဗိဇာနာတိ၊ ဝန်ခံ၏၊ ပရိသာသု၊ ပရိသတ်ရှစ်ပါးတို့၌၊ ဝိဟနာဒံ၊ ခြင်္သေ့မင်း၏အသံနှင့်တူသောမကြောက်မရွံ့သောအသံကို၊ နဒတိ၊ မိန့်မြွက်တော်မူ၏၊ ဗြဟ္မစက္ကံ၊ မြတ်သောဒေသနာဥာဏ်ပမိုညာဉ်ကို၊ ပဝတ္တေတိ၊ ဖြစ်စေ၏၊ ဣဒံပိ၊ ဤဥာဏ်တော်တည်းဟူသောအားတော်သည်လည်း၊ တထာဂတဿ၊ မြတ်စွာဘုရား၏၊ တထာဂတဗလံ၊ မြတ်စွာဘုရား အားသာလျှင်ဆက်ဆံသောအားတော်မည်သည်၊ ဟောတိ၊ ဖြစ်၏၊ သာရိပုတ္တု၊ သာရိပုတ္တရာ၊ ပုန၊ ထားနဲ့၊ ပရံစ၊ တပါးတုံလည်း၊ တထာဂတော၊ ငါဘုရားသည်၊ သတ္တာနံ၊ သတ္တဝါတို့၏၊ နာနာဓိရတ္ထိကထံ၊ အထူးထူးသောနှလုံးသွင်းခြင်းရှိသည်၏အဖြစ်ကို၊ ယထာဘူတံ၊ ဟုတ်မှန်သည်အတိုင်း၊ ပဇာနာတိ၊ အပြားအားဖြင့်သိတော်မူ၏၊ သာရိပုတ္တု၊ သာရိပုတ္တရာ၊ တထာဂတော၊ ငါဘုရားသည်၊ ယံဝိယေနဥာဏေန၊ အကြင်ဥာဏ်ဖြင့်လည်း၊ သတ္တာနံ၊ သတ္တဝါတို့၏၊ နာနာဓိရတ္ထိကထံ၊ အထူးထူးသောနှလုံးသွင်းခြင်းရှိသည်၏အဖြစ်ကို၊ ယထာဘူတံ၊ ဟုတ်မှန်သည်အတိုင်း၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ သာရိပုတ္တု၊ သာရိပုတ္တရာ၊ တထာဂတော၊ သင်တို့ဆရာငါဘုရားသည်၊ ယံဗလံ၊ အကြင်ဥာဏ်တော်တည်းဟူသော အား

တော်ကိုအာဂမ္မ၊ စွဲ၍၊ (ပ) ဗြဟ္မစက္ကံ၊ မြတ်သောဒေသနာဥာဏ်ပဋိညာဉ်ကို
 ပဝတ္တေတိ၊ ဖြစ်စေ၏။ ဣဒံပိ၊ ဤဥာဏ်တော်တည်းဟူသောအားထော်သည်
 လည်း၊ တထာဂတဿ၊ မြတ်စွာဘုရား၏။ တထာဂတဗလံ၊ မြတ်စွာဘုရား
 အားသာလျှင်ဆက်ဆံသော အားထော်မည်သည်။ ဟောတိ၊ ဖြစ်၏။ သာရိ
 ပုတ္တ၊ သာရိပုတ္တရာ၊ ပုန၊ တဘနံ၊ ပရံစ၊ တပါးတုံလည်း။ ပရသတ္တာနံ၊ မြတ်
 ကုန်သော သတ္တဝါတို့၏။ ပရပုဂ္ဂဏာနံ၊ ထိုမြတ်သောသတ္တဝါတို့မှတပါး
 ယုတ်သော သတ္တဝါတို့၏။ ဣန္ဒြိယပရောပရိက္ကံ၊ သဒ္ဓါန္ဒြိယ စသော ငါးပါး
 သောဣန္ဒြိယတို့၏ကြီးပွားသည်၏ အဖြစ်ယုတ်သည်၏အဖြစ်ကို၊ ယထာဘူ
 တံ၊ ဟုတ်မှန်သည်အတိုင်း၊ ပဇာနာတိ၊ အပြားအားဖြင့်ထိ၏။ သာရိပုတ္တ၊
 သာရိပုတ္တရာ၊ တထာဂတော၊ သင်တို့ဆရာငါဘုရားသည်၊ ယံပလံ၊ အကြင်ဥာဏ်တော်
 နှ၊ အကြင်ဥာဏ်တော်ဖြင့်လည်း၊ ပရသတ္တာနံ၊ မြတ်ကုန်သောသတ္တဝါတို့၏
 ပရပုဂ္ဂဏာနံ၊ ထိုမြတ်သော သတ္တဝါတို့မှ တပါးယုတ်သော သတ္တဝါတို့၏။
 ဣန္ဒြိယပရောပရိက္ကံ၊ သဒ္ဓါန္ဒြိယစသော ငါးပါးသောဣန္ဒြိယတို့၏ ကြီးပွားသည်
 ၏အဖြစ် ယုတ်သည်၏အဖြစ်ကို၊ ယထာဘူတံ၊ ဟုတ်မှန်သည် အတိုင်း၊
 ပဇာနာတိ၊ အပြားအားဖြင့်ထိတော်မူ၏။ သာရိပုတ္တ၊ သာရိပုတ္တရာ၊ တထာ
 ဂတော၊ ငါဘုရားသည်။ ယံပလံ၊ အကြင်ဥာဏ်တော်တည်းဟူသော အားထော်
 ကို၊ အာဂမ္မ၊ စွဲ၍၊ တထာဂတော၊ မြတ်စွာဘုရားသည်၊ အာသဘံ ဋ္ဌာနံ၊
 မြတ်သော အရာကို၊ ပဋိဇာနာတိ၊ ဝန်ခံ၏။ ပရိသာယု၊ ပရိသတ်ရှစ်ပါး
 တို့၌၊ ဝိဟာနာဒံ၊ ခြင်္သေ့မင်း၏အသံနှင့်တူသော မကြောက်မရွံ့သောအသံ
 ကို၊ နဒတိ၊ မိန့်မြွက်ထော်မူ၏။ ဗြဟ္မစက္ကံ၊ မြတ်သောဒေသနာဥာဏ်ပဋိညာဉ်
 ကို၊ ပဝတ္တေတိ၊ ဖြစ်စေတော်မူ၏။ ဣဒံပိ၊ ဤဥာဏ်တော်တည်းဟူသော
 အားထော်သည်လည်း၊ တထာဂတဿ၊ မြတ်စွာဘုရား၏။ တထာဂတဗလံ၊
 မြတ်စွာဘုရားအားသာလျှင်ဆက်ဆံသောအားထော်မည်သည်။ ဟောတိ၊
 ဖြစ်၏။ သာရိပုတ္တ၊ သာရိပုတ္တရာ၊ ပုန၊ တဘနံ၊ ပရံစ၊ တပါးတုံလည်း။
 တထာဂတော၊ ငါဘုရားသည်၊ ဈာနဝိမောက္ခသမာဓိသမာပတ္တိနံ၊ ပဌမဈာန်
 စသောလေးပါးသောဈာန်ရှစ်ပါးသော ဝိမောက္ခသမာဓိတက္ကသမာဓိစာရစသော
 သုံးပါးသောသမာဓိပဌမဈာန်သမာပတ်စသော ကိုးပါးသောအနုပဋ္ဌသမာ
 ပတ်တို့၏ ဝိသိကာယထာဝရံ၊ ယုတ်သောအဘို့ရှိသောတရားကိုလည်းကောင်း၊
 ဝေါဒါနံ၊ အထက်အထက် ဈာန်စသောထူးသောအဘို့ရှိသော တရားကို
 လည်းကောင်း၊ ဝုဠာနံ၊ ထမြောက်ကြောင်းကိုလည်းကောင်း၊ ယထာဘူတံ၊
 ဟုတ်မှန်သည်အတိုင်း၊ ပဇာနာတိ၊ အပြားအားဖြင့်ထိတော်မူ၏။ သာရိပုတ္တ၊

သာရိပုတ္တရာ၊ တထာဂတော၊ ငါတုရားသည်၊ ယံဝိယေနဉာဏေန၊ အကြင်
 ဉာဏ်တော်ဖြင့်လည်း၊ ဈာနဝိမောက္ခသမာဓိသမာပတ္တိနံ၊ ပဌမဈာန် စသော
 လေးပါးသောဈာန်ရှစ်ပါးသောဝိမောက္ခသဝိတက္ကသဝိစာရစသော သုံးပါး
 သောသမာဓိပဌမဈာန်သမာပတ်စသောကိုးပါးသော အနုပုဗ္ဗသမာပတ်တို့
 ၏၊ သံကိလေသံ၊ ယုတ်သောအတ္တိရှိသောတရားကိုလည်းကောင်း၊ ဝေါဒါ
 နံ၊ အထက်အထက် ဈာန်စသော ထူးသောအတ္တိရှိသော တရားကိုလည်း
 ကောင်း၊ ဝုဋ္ဌာနံ၊ ထမြောက် ကြောင်းကို လည်းကောင်း။ ယထာဘူတံ၊
 ဟုတ်မှန်သည့်အတိုင်း၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏။ သာရိပုတ္တ၊ သာရိ
 ပုတ္တရာ၊ တထာဂတော၊ ငါတုရားသည်၊ ယံဗလံ၊ အကြင် ဉာဏဗလကို၊
 နာဂဓ္မ၊ စွဲ၍၊ အာသဘံဋ္ဌာနံ၊ မြတ်သောအရာကို၊ ပဇိဇာနာတိ၊ ဝန်ခံ၏။ ပရိ
 သာသု၊ ပရိသတ်ရှစ်ပါးတို့၌၊ သိဟနာဒံ၊ ခြင်္သေ့မင်း၏ အသံနှင့်တူသောမ
 ကြောက်မရွံ့သောအသံကို၊ နဒတိ၊ မိန့်မြွက်တော်မူ၏။ ဗြဟ္မစက္ကံ၊ မြတ်သော
 ဒေသနာဉာဏ်ပဋိဝေဒဉာဏ်ကို၊ ပဝတ္ထေတိ၊ ဖြစ်စေထော်မူ၏။ ဣဒံ၊ ဤသို့
 သောဉာဏ်တော်သည်လည်း၊ တထာဂတဿ၊ မြတ်စွာတုရား၏၊ တထာ
 ဂတဗလံ၊ ငါတုရား အားသာလျှင် ဆက်ဆံသော အားတော် မည်သည်၊
 ဟောတိ၊ ဖြစ်၏။ သာရိပုတ္တ၊ သာရိပုတ္တရာ၊ ဝုန၊ တဘာနံ၊ ပရံစ၊ တပါးတို့လည်း
 တထာဂတော၊ မြတ်စွာတုရားသည်၊ အနေကဝိဟိတံ၊ များသော အပြားရှိ
 သော၊ ပုဗ္ဗေနိဝါသံ၊ ရှေး၌နေဘူးသောခန္ဓာအစဉ်ကို၊ အနုဿာရတိ၊ အောက်
 နေနိုင်၏။ ဣဒံ၊ ဤသို့၊ ပုဗ္ဗေနိဝါသော၊ ဤရှေး၌နေဘူးသောခန္ဓာအစဉ်ဟူသည်၊
 သေယျထာ ကတမော၊ အဘယ်နည်း၊ ဧကံဝိဇာတိ၊ တခုသောဘဝကို
 လည်းကောင်း၊ ဧဒ္ဒဝိဇာတိယော၊ နှစ်ခုသော ဘဝတို့ကို လည်းကောင်း၊
 တိသောဝိဇာတိယော၊ သုံးခုသောဘဝတို့ကိုလည်းကောင်း၊ စတသောဝိ
 ဇာတိယော၊ လေးခုသောဘဝတို့ကိုလည်းကောင်း၊ ပဉ္စဝိဇာတိယော၊ ငါးခု
 သောဘဝတို့ကိုလည်းကောင်း၊ ဒသဝိဇာတိယော၊ ဆယ်ခုသော ဘဝတို့ကို
 လည်းကောင်း၊ ဝိသံဝိဇာတိယော၊ နှစ်ဆယ်သောဘဝတို့ကိုလည်းကောင်း၊
 တိသံဝိဇာတိယော၊ သုံးဆယ်သောဘဝတို့ကို လည်းကောင်း၊ စတ္တာစီ
 သံဝိဇာတိယော၊ လေးဆယ်သောဘဝတို့ကိုလည်းကောင်း၊ ပညာသံဝိဇာ
 တိယော၊ ဇါးဆယ်သောဘဝတို့ကိုလည်းကောင်း၊ ဇာတိသတံဝိ၊ ဘဝအရာ
 ကိုလည်းကောင်း၊ ဇာတိသဟသံဝိ၊ ဘဝအထောင်ကိုလည်းကောင်း။ ဇေ
 တိသတသဟသံဝိ၊ ဘဝတသိန်းကိုလည်းကောင်း၊ အနေကေ၊ များစွာကုန်
 သော၊ သံဝဋ္ဌကပ္ပေဝိ၊ သံဝဋ္ဌကပ်တို့ကိုလည်းကောင်း။ အနေကေ၊ များစွာ

နှုန်သော၊ ဝိဝဇ္ဇကပွေဝိ၊ ဗိဝဇ္ဇကပ်တို့ကို ထည်းကောင်း၊ အနေကော၊ များစွာ
 နှုန်သော။ သံဝဇ္ဇဝိဝဇ္ဇကပွေဝိ၊ စံဝဇ္ဇဝိဝဇ္ဇကပ်တို့ကို ထည်းကောင်း၊
 အနုဿရတိ၊ အောက်မေ့၏။ အဟံ၊ ငါသည်။ အရဏ္ဏ၊ ဤမည်သော ဘဝ၌၊
 ဝေံနာမော၊ ဤသို့ အမည်ရှိသည်။ ဝေံဂေါတ္တော၊ ဤသို့အနွယ် ရှိသည်။ ဝေံ
 ဝတ္တော၊ ဤသို့ အဆင်းရှိသည်။ ဝေမာဟာရော၊ ဤသို့ အစာအာဟာရရှိ
 သည်။ ဝေံသုဒဒုက္ခပဒိုသံဝေဒိ၊ ဤသို့ ချမ်းသာဆင်းရဲကို ခံစားရသည်။
 ဝေံမာယုပရိယန္တော၊ ဤသို့အသက်အပိုင်းအခြားရှိသည်။ အာထိံ၊ ဖြစ်ဘူး
 ပြီ။ သောအဟံ၊ ထိုငါသည်။ တထော၊ ထိုဘဝမှ၊ ရထော၊ ရထေခဲ့သည်ရှိ
 သော်။ အရဏ္ဏ၊ ဤမည်သောဘဝ၌၊ ဥပပဇ္ဇော၊ ထင်ရှားဖြစ်ပြီး၊ တကြာဝိ၊
 ထိုဘဝ၌ထည်း၊ ဝေံနာမော၊ ဤသို့အမည်ရှိသည်။ ဝေံဂေါတ္တော၊ ဤသို့အနွယ်
 ရှိသည်။ ဝေံဝတ္တော၊ ဤသို့အဆင်းရှိသည်။ ဝေမာဟာရော၊ ဤသို့ အစာအာ
 ဟာရရှိသည်။ ဝေံသုဒဒုက္ခ ပဒိုသံဝေဒိ၊ ဤသို့ ချမ်းသာဆင်းရဲကို ခံစားရ
 သည်။ ဝေမာယုပရိယန္တော၊ ဤသို့အသက်အပိုင်းအခြားရှိသည်။ အာထိံ၊
 ဖြစ်ဘူးပြီ။ သောအဟံ၊ ထိုငါသည်။ တထော၊ ထိုဘဝမှ၊ ရထော၊ ရထေ
 ခဲ့သည်ရှိသော်။ ဣ၊ ဤဘဝ၌၊ ဥပပဇ္ဇော၊ ထင်ရှားဖြစ်ပြီး၊ ဣတိ၊ ဤသို့၊
 အနုဿရတိ၊ အောက်မေ့၏။ ဣတိ၊ ဤသို့၊ သာကာရံ၊ အခြင်းအရာနှင့်တကွ
 ဖြစ်သော၊ သဉ္ဇဒ္ဓေသံ၊ အကြဉ်းညွှန်ခြင်းနှင့်တကွဖြစ်သော၊ အနေကရိယိတံ၊
 များသောအပြားရှိသော၊ ပုဗ္ဗေနိဝါသံ၊ ငှေး၌နေဘူးသော ခန္ဓာအစဉ်ကို၊ အ
 နုဿရတိ၊ အော်မေ့နိုင်၏။ သာရိပုတ္တ၊ သာရိပုတ္တရာ၊ ထထာဂထော၊ ငါထု
 ရားသည်။ ယံဝိယေနဉာဏေန၊ အကြင်ဉာဏ်ထော်ဖြင့်ထည်း၊ အနေကရိယိ
 တံ၊ များသောအပြားရှိသော၊ ပုဗ္ဗေနိဝါသံ၊ ငှေး၌နေဘူးသော ခန္ဓာအစဉ်ကို၊
 အနုဿရတိ၊ အော်မေ့နိုင်၏။ ဣဒံအယံပုဗ္ဗေနိဝါသော၊ ဤငှေး၌နေဘူး
 သောခန္ဓာအစဉ်ဟူသည်။ သေယျထာကထမော၊ အဘယ်နည်း၊ ကေဝိဇာ
 တိံ၊ ထရသောဘဝကိုထည်းကောင်း၊ န္ဇေဝိဇာတိယော၊ နှစ်ခုသော ဘဝတို့
 ကိုထည်းကောင်း၊ (ပ)၊ ဣတိ၊ ဤသို့၊ သာကာရံ၊ အခြင်းအရာနှင့် တကွသော၊
 သဉ္ဇဒ္ဓေသံ၊ အကျဉ်းညွှန်ခြင်းနှင့်တကွဖြစ်သော၊ အနေကရိယိတံ၊ များသော
 အပြားရှိသော၊ ပုဗ္ဗေနိဝါသံ၊ ငှေး၌နေဘူးသောခန္ဓာအစဉ်ကို၊ အနုဿရတိ၊
 အောက်မေ့နိုင်၏။ သာရိပုတ္တ၊ သာရိပုတ္တရာ၊ ထထာဂထော၊ ငါထုရားသည်။
 ယံဗလံ၊ အကြင်ဉာဏ်ထည်းဟူသောအားထော်ကို၊ အာဂမ္မ၊ စွဲ၍၊ အာသဘံ
 ဌာနံ၊ မြတ်သော အရာကို၊ ပရိဇာနာတိ၊ ဝန်ခံ၏။ ပရိသာသု၊ ရှစ်ပါးသော
 ပရိသတ်တို့၌၊ သီဟနာဒံ၊ ခြင်္သေ့မင်း၏ အသံနှင့်တူသော မကြောက်မရွံ

သောအသံကို၊ နဒတိ၊ မိန့်မြွက်တော်မူ၏။ ဗြဟ္မစက္ကံ၊ မြတ်သော ဒေသနာ ဥာဏ်ပရိညာဉ်ကို၊ ပဝတ္တေတိ၊ ဖြစ်စေတော်မူ၏။ ဣဒံ၊ ဤဥာဏ်ထော် ထည်းဟူသောအားတော်သည်လည်း၊ တထာဂတဿ၊ မြတ်စွာဘုရား၏၊ တထာဂတဗလံ၊ မြတ်စွာဘုရားအားသာလျှင်ဆက်ဆံသော အားတော်မည် သည်၊ ဟောတိ၊ ဖြစ်၏။ သာရိပုတ္တ၊ သာရိပုတ္တရာ၊ ပုနစ၊ ထတံလည်း၊ ပရံ၊ တပါးတုံ၊ တထာဂတော၊ ငါဘုရားသည်၊ ဝိသုဒ္ဓေန၊ အထူးသဖြင့်စင်ကြယ် သော၊ အတိက္ကန္တ မာနုဿ ကေန၊ လူတို့၏ စက္ခုပဿာဒကိုလွန်၍ ချပါရုံကို မြင်ခြင်းငှါစွမ်းနိုင်သော၊ ဒိဗ္ဗေနစက္ခုနာ၊ ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့်၊ သတ္တေ၊ သတ္တဝါတို့ကို၊ ပဿတိ၊ မြင်တော်မူ၏။ စဝမာနေ၊ စုတေဆဲဖြစ်ကုန်သော၊ သတ္တေ၊ သတ္တဝါတို့ကိုလည်းကောင်း၊ ဥပပဇ္ဇမာနေ၊ ပဋိသန္ဓေနေဆဲဖြစ်ကုန် သော၊ သတ္တေ၊ သတ္တဝါတို့ကိုလည်းကောင်း၊ ဟီနေ၊ ယုတ်ကုန်သော၊ သတ္တေ၊ သတ္တဝါတို့ကိုလည်းကောင်း၊ ပဏီတေ၊ မြတ်ကုန်သော၊ သတ္တေ၊ သတ္တဝါတို့ ကိုလည်းကောင်း၊ သုဝဏ္ဏေ၊ ကောင်းသော အဆင်းရှိကုန်သော၊ သတ္တေ၊ သတ္တဝါတို့ကိုလည်းကောင်း၊ ဒုဗ္ဗဏ္ဏေ၊ မကောင်းသော အဆင်းရှိကုန်သော၊ သတ္တေ၊ သတ္တဝါတို့ကိုလည်းကောင်း၊ သုဂတေ၊ ကောင်းသော အလားရှိ ကုန်သော၊ သတ္တေ၊ သတ္တဝါတို့ကိုလည်းကောင်း၊ ဒုဂတေ၊ မကောင်းသော အလားရှိကုန်သော၊ သတ္တေ၊ သတ္တဝါတို့ကိုလည်းကောင်း၊ ယထာကမ္မူပ ဂေ၊ ကံအားလျော်စွာကပ်၍ ဖြစ်ကုန်သော၊ သတ္တေ၊ သတ္တဝါတို့ကိုလည်း ကောင်း၊ ပဇာနာတိ၊ အပြားအားဖြင့်သိတော်မူ၏။ သာရိပုတ္တ၊ သာရိပုတ္တရာ။ တထာဂတော၊ ငါဘုရားသည်၊ ယံဝိယေနဥာဏေန၊ အကြင် ဥာဏ်ထော် ဖြင့်လည်း၊ ဝိသုဒ္ဓေန၊ အထူးသဖြင့် စင်ကြယ်သော၊ အတိက္ကန္တ မာနုဿ ကေန၊ လူတို့၏ စက္ခုပဿာဒကိုလွန်၍ ချပါရုံကိုမြင်ခြင်းငှါစွမ်းနိုင်သော၊ ဒိဗ္ဗေနစက္ခုနာ၊ ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့်၊ သတ္တေ၊ သတ္တဝါတို့ကို၊ ပဿတိ၊ မြင်တော်မူ၏။ စဝမာနေ၊ စုတေဆဲဖြစ်ကုန်သော၊ သတ္တေ၊ သတ္တဝါတို့ကို လည်းကောင်း၊ ဥပပဇ္ဇမာနေ၊ ပဋိသန္ဓေ နေဆဲ ဖြစ်ကုန်သော၊ သတ္တေ၊ သတ္တဝါတို့ကိုလည်းကောင်း၊ ဟီနေ၊ ယုတ်ကုန်သော၊ သတ္တေ၊ သတ္တဝါတို့ ကိုလည်းကောင်း၊ ပဏီတေ၊ မြတ်ကုန်သော၊ သတ္တေ၊ သတ္တဝါ တို့ကို လည်းကောင်း၊ သုဝဏ္ဏေ၊ ကောင်းသော အဆင်းရှိကုန်သော၊ သတ္တေ၊ သတ္တ ဝါတို့ကိုလည်းကောင်း၊ ဒုဗ္ဗဏ္ဏေ၊ မကောင်းသော အဆင်းရှိကုန်သော၊ သတ္တေ၊ သတ္တဝါတို့ကို လည်းကောင်း၊ သုဂတေ၊ ကောင်းသော အလား ရှိကုန်သော၊ သတ္တေ၊ သတ္တဝါတို့ကို လည်းကောင်း၊ ဒုဂတေ၊ မကောင်း

သောအလားရှိကုန်သော၊ သတ္တေ၊ သတ္တဝါတို့ကိုလည်းကောင်း၊ ယထာ
ကဗ္ဗ၊ ပဂေ၊ ကံအားလျော်စွာ ကပ်၍ဖြစ်ကုန်သော၊ သတ္တေ၊ သတ္တဝါတို့ကို
လည်းကောင်း၊ ပဇာနာတိ၊ အပြားအားဖြင့်သိထော်မူ၏၊ သာရိပုတ္တ၊ သာရိ
ပုတ္တရာ၊ ယံဗလံ၊ အကြင်ဥာဏ်တော်တည်းဟူသောအားထော်ကို၊ အာဂဗ္ဗ၊
စွဲ၍၊ တထာဂတော၊ ငါထုရားသည်။ အာသတံဋ္ဌာနံ၊ မြတ်သောအရာကို၊ ပဗ္ဗိ
ဇာနာတိ၊ ဝန်ခံ၏၊ ပရိသာသု၊ ပရိသတ်ရှစ်ပါးတို့၌၊ သီဟနာဒံ၊ ခြင်္သေ့မင်း၏
အသံနှင့်တူသောမကြော့မရွံ့သောအသံကို၊ နဒတိ၊ မိန့်မြွက်တော်မူ၏၊ ဗြဟ္မ
စက္ကံ၊ မြက်သောဒေသနာဥာဏ်ပဗ္ဗိဝေဥာဏ်ကို၊ ပဝတ္တေတိ၊ ဖြစ်စေထော်
မူ၏။ ဣဒံပိ၊ ဤဥာဏ်တော်တည်းဟူသော အားထော်သည်တည်း။ တထာ
ဂတဿ၊ မြတ်စွာထုရား၏။ တထာဂတဗလံ၊ မြတ်စွာထုရားအားသာလျှင်
ဆက်ဆံသောအားထော်သည်၊ ဟောတိ၊ ဖြစ်၏။ သာရိပုတ္တ၊ သာရိပုတ္တရာ။
ပုန၊ ထံဘနံ၊ ပရိစ၊ ထပါးတုံလည်း၊ တထာ ဂတော၊ ငါထုရားသည်။
အာသဝါနံ၊ အာသဝေါ တရားတို့၏။ ခယာ၊ ကုန်ခြင်းကြောင့်၊ အနာသဝံ၊
အာသဝေါ တရားမရှိသော၊ စေတောပိရက္ကိံ၊ ပိတ်၏ ကိလေသာ တို့မှ
လွတ်ရာဖြစ်သောအရဟတ္တဖိုလ်ကိုလည်းကောင်း၊ ပညာပိရက္ကိံ၊ ကိလေ
သာတို့မှလွတ်ရာဖြစ်သောအရဟတ္တဖိုလ် ပညာကိုလည်းကောင်း၊ ဒိဋ္ဌေဝ
ဓမ္မေ၊ မျက်မှောက်သော ကိုယ်၏အဖြစ်၌ သာလျှင်၊ သယံ၊ ကိုယ်တိုင်၊
အဘိညာ အဘိညာယ၊ ထူးသောဥာဏ်ဖြင့် သိ၍၊ သန္တိကတွာ၊ မျက်
မှောက်ပြု၍၊ ဥပသမ္ပဇ္ဇ၊ ကပ်၍၊ ပိဟရတိ၊ နေထော်မူ၏။ သာရိပုတ္တ၊ သာရိ
ပုတ္တရာ၊ တထာဂတော၊ ငါထုရားသည်။ ယံပိယေန ဥာဏေန၊ အကြင်
ဥာဏ်ဖြင့်လည်း၊ အာသဝါနံ၊ အာသဝေါ တရားတို့၏။ ခယာ၊ ကုန်ခြင်း
ကြောင့်၊ အနာသဝံ၊ အာသဝေါ တရားမရှိသော၊ စေတောပိရက္ကိံ၊ ပိတ်၏
ကိလေသာတို့မှလွတ်ရာဖြစ်သောအရဟတ္တဖိုလ်ကိုလည်းကောင်း၊ ပညာ
ပိရက္ကိံ၊ ကိလေသာတို့မှလွတ်ရာဖြစ်သော အရဟတ္တဖိုလ်ပညာကိုလည်း
ကောင်း၊ ဒိဋ္ဌေဝဓမ္မေ၊ မျက်မှောက်သော ကိုယ်၏အဖြစ်၌သာလျှင်၊ သယံ၊
ကိုယ်တိုင်၊ အဘိညာအဘိညာယ၊ ထူးသောဥာဏ်ဖြင့်သိ၍၊ သန္တိကတွာ၊
မျက်မှောက်ပြု၍၊ ဥပသမ္ပဇ္ဇ၊ ကပ်၍၊ ပိဟရတိ၊ နေထော်မူ၏။ သာရိပုတ္တ၊
သာရိပုတ္တရာ။ ယံဗလံ၊ အကြင်ဥာဏ်တော်တည်းဟူသော အားထော်ကို။
အာဂဗ္ဗ၊ စွဲ၍၊ တထာဂတော၊ ငါထုရားသည်။ အာသတံဋ္ဌာနံ၊ မြတ်သော
အရာကို၊ ပဗ္ဗိဇာနာတိ၊ ဝန်ခံ၏၊ ပရိသာသု၊ ရှစ်ပါးသောပရိသတ်တို့၌၊ သီဟ
နာဒံ၊ ခြင်္သေ့မင်း၏အသံနှင့်တူသော မကြော့မရွံ့သော အသံကို၊ နဒတိ။

မိန့်ကြက်တော်မူ၏။ ဗြဟ္မစက္ကံ၊ မြတ်သောဒေသနာဉာဏ်ပဋိဝေဠောဏ်ကို၊
 ပဝက္ကေတိ၊ မြစ်စေတော်မူ၏။ ဣဒန္တိ၊ ဤဉာဏ်တော်တည်းဟူသောအားတော်
 သည်ထည်း။ တထာဂတဿ၊ မြတ်စွာဘုရား၏။ တထာဂတဗလံ၊ မြတ်စွာ
 ဘုရားအားသာလျှင်ဆက်ဆံသောအားတော်သည်။ ဟောတိ၊ မြစ်၏၊ သာရိ
 ပုတ္တံ၊ သာရိပုတ္တရာ၊ ယေဟိဗလေဟိ၊ အကြင်အားထော်တို့နှင့်၊ သမန္နာ
 ဂတော၊ ပြည့်စုံသော၊ တထာဂတော၊ မြတ်စွာဘုရားသည်။ အာသဘံဋ္ဌာနံ၊
 မြတ်သောအရာကို၊ ပဋိဇာနာတိ၊ ဝန်ခံ၏။ ပရိသာသု၊ ရှစ်ပါးသောပရိသတ်
 တို့၌၊ သိဟနာဒံ၊ ခြင်္သေ့မင်း၏အသံနှင့်တူသော မကြောမရွံ့သောအသံကို။
 ဒုဒဘိ၊ မိန့်ကြက်တော်မူ၏။ ဗြဟ္မစက္ကံ၊ မြတ်သောဒေသနာဉာဏ်ပဋိဝေဠောဏ်
 ကို၊ ပဝက္ကေတိ၊ မြစ်စေတော်မူ၏။ သာရိပုတ္တံ၊ သာရိပုတ္တရာ၊ တထာဂတဿ
 မြတ်စွာဘုရား၏။ တာနိတထာဂတဗလာနိ၊ ထိုမြတ်စွာဘုရားအားသာလျှင်
 ဆက်ဆံကျန်သောအားတော်တို့သည်။ ဣမာနိခေါဒဿ၊ ဤဆယ်ပါးတို့တည်း။
 သာရိပုတ္တံ၊ သာရိပုတ္တရာ၊ ယော၊ အကြင်သူသည်။ ဝံ၊ ငါဘုရားကို။ ဝေံ၊ ဤသို့
 ဇာနန္တံ၊ သိထျက်၊ ဝေံ၊ ဤသို့၊ ပဿန္တံ၊ မြင်လျက်၊ ဝေံ၊ ဤသို့၊ ဝဒေယျ၊ ဆိုရာ
 ၏။ ကိံ၊ ဝဒေယျ၊ အဘယ်သို့ဆိုရာသနည်း။ သမဏဿဂေါတမဿ၊ ရဟန်း
 ဂေါတမအား၊ မနုဿဓမ္မာ၊ လူတို့၏ကုသိုလ်ကမ္မပထတရားဆယ်ပါးတော်။
 ဥက္ကရိ၊ လွန်မြတ်သော၊ အလမရိယဉာဏဒဿနပိသေသော၊ ကိလေသာကို
 ပျက်ဆီးခြင်းငှါ စွမ်းနိုင်သော အပြစ်မရှိသော မဂဉာဏ်ဟူသောအထူးရှိ
 သောလောကုတ္တရာတရားသည်။ နုတ္ထိ၊ မရှိ။ သမဏောဂေါတမော၊ ရဟန်း
 ဂေါတမသည်။ တက္ကပရိယာဟတံ၊ ကြံ၍ကြံ၍သာလျှင်၊ ဓမ္မံ၊ တရားကို။
 ဒေသေတိ၊ ဟော၏။ ဝိမံသာနုစရိတံ၊ ဝရဇိန်နှင့်တူသော ထောက်ပညာဖြင့်
 ရှာ၍သာလျှင်၊ ဓမ္မံ၊ တရားကို၊ ဒေသေတိ၊ ဟော၏။ သယံပဋိဘာနံ၊ မိမိထင်
 တိုင်းကိုသာလျှင်၊ ဒေသေတိ၊ ဟော၏။ ဣတိဝေံ၊ ဤသို့၊ ဝဒေယျ၊ ဆိုရာ၏။
 သာရိပုတ္တံ၊ သာရိပုတ္တရာ၊ တံဝါဝံ၊ ထိုသို့သောစကားကို။ အပ္ပဟာယံ၊
 မပယ်မှု၍၊ တံပိတ္တံ၊ ထိုသို့မကောင်းသောစိတ်ကို။ အပ္ပဟာယံ၊ မပယ်မှု၍၊
 ထံဒိပ္ပိံ၊ ထိုသို့သဘောရှိသောအယူကို။ အပ္ပဋိနိဿန္တိတွာ၊ မစွန့်မှု၍၊ နိရယေ၊
 ပါဠိတော်။ ငရဲထိန်းတို့သည်။ အာဘာတံနာဟရိတွာ၊ ဆောင်၍၊ နိရယေ၊
 ငရဲ၌၊ နိက္ခိတ္တော၊ ထားအပ်ပြီးသည် မည်၏။ သာရိပုတ္တံ၊ သာရိပုတ္တရာ၊
 သေယျထာပိ၊ ဥပမာမည်သည်ကား။ သီလသမ္ပန္နော၊ သီလနှင့်ပြည့်စုံ
 သမာဓိသမ္ပန္နော၊ သမာဓိနှင့်ပြည့်စုံသော၊ ပညာသမ္ပန္နော၊ ပညာနှင့်

(၁၁၂)

သော၊ တိက္ခာ၊ ရဟန်းသည်၊ ဒိဋ္ဌဝါဒဓမ္မေ၊ မျက်မှောက်သော ကိုယ်၏ အဖြစ်၌
သာယျင်၊ အညံ့၊ အရဟတ္တဖိုလ်သို့၊ အာရာဇေယျံ၊ ယထာ၊ ရောက်ရာသကဲ့
သို့၊ သာရိပုတ္တ၊ သာရိပုတ္တရာ၊ ဧဝံ၊ တထာ၊ ထိုအတူ၊ ဣဒံ၊ သမ္ပဒံ၊ ဤအကြောင်း
သည်၊ ဧဝံ၊ ဧဝံ၊ ဤသို့သဘောရှိသည်သာယျင်တည်း။ ဣတိ၊ ဤသို့၊ အဟံ၊
ငါတုရားသည်၊ ဝဒါမိ၊ ဟောတော်မူ၏၊ တံ၊ ဝါစံ၊ ထိုသို့သေစေကားကို၊ အပ္ပ
ဟာယ၊ မပယ်မူ၍၊ တံ၊ စိတ္တံ၊ ထိုသို့မကောင်းသော စိတ်ကို၊ အပ္ပဟာယ၊
မပယ်မူ၍၊ တံ၊ ဒိဋ္ဌိံ၊ ထိုသို့သဘောရှိသော အယူကို၊ အပ္ပဋိန္ဒိယ၊ ဇွဲတွာ၊ မစွန့်
မူ၍၊ နိရုပ္ပာပိ၊ လေတိ၊ ငရဲထိန်းတို့သည်၊ အာဘတံ၊ အာဟာရိတွာ၊ ဆောင်၍၊
နရယေ၊ ငရဲ၌၊ နိက္ခိန္ဒတ္ထာ၊ ယထာ၊ ချထားအပ်သကဲ့သို့၊ ဧဝံ၊ တထာ၊ ထိုအတူ၊
နိရုပ္ပာပိ၊ ငရဲ၌၊ နိက္ခိန္ဒတ္ထာ၊ ထားအပ်ပြီးသည်မည်၏။ သာရိပုတ္တ၊ သာရိပုတ္တ
ရာ၊ ယေဟိ၊ ဝေသာရဇ္ဇေတိ၊ အကြင်ဝေသာရဇ္ဇဥာဏ်တို့နှင့်၊ သမန္နာဂတော၊
ပြည့်စုံသော၊ တထာဂတော၊ ငါတုရားသည်၊ အာသဘံ၊ ဌာနံ၊ မြတ်သောအရာ
ကို၊ ပဋိဇာနာတိ၊ ဝန်ခံ၏၊ ပရိသာသု၊ ပရိသတ်ရှစ်ပါးတို့၌၊ သီဟနာဒံ၊ ခြင်္သေ့
မင်း၏အသံနှင့်တူသောမကြောက်မရွံ့သောအသံကို၊ နဒတိ၊ မိန့်မြွက်လေ့
မူ၏၊ ဗြဟ္မစက္ကံ၊ မြတ်သောဒေသနာဥာဏ်ပဋိဝေဉာဏ်ကို၊ ပဝတ္တေတိ၊ ဖြစ်
စေ၏၊ တထာ၊ ဂတဿ၊ မြတ်စွာတုရား၏၊ ထာ၊ နိဝေသာရဇ္ဇာနိ၊ ထိုဝေသာ
ရဇ္ဇဥာဏ်းတော် တို့သည်၊ ဣမာ၊ နိစ္စာရိ၊ ဤလေးပါးတို့တည်း။ ြစက္ကာရိ၊
လေးပါးတို့ ဟူသည်၊ ကတမာနိ၊ အဘယ် သည်တို့နည်း။ သာရိပုတ္တ၊
သာရိပုတ္တရာ၊ အဟံ၊ ငါသည်၊ သမ္မာသမ္ဗုဒ္ဓေါ၊ သစ္စာထေးပါးတရားတို့ကို
မိမိအလိုလိုသာ သိတော်မူသောတုရားသည်၊ အဿ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊
ပဋိဇာနတော၊ ဝန်ခံသော၊ တေတဝ၊ အရှင် တုရားသည်၊ ဣမေ၊ ဓမ္မာ၊ ဤ
မည်သောတရားတို့ကို၊ အနဘိသမ္ဗုဒ္ဓေါ၊ မသိအပ်ကုန်သေး။ ဣတိ၊ ဤသို့၊
တတြ၊ ထိုမသိအပ်သေးဟု ပြအပ်သော တရားတို့၌၊ ဝတ၊ စင်စစ်၊ ဖံ၊ ငါ
တုရားကို၊ သမဏောဝါ၊ ရဟန်းသည် ထည်းကောင်း၊ ဗြဟ္မဏောဝါ၊
ဘုရားသည်ထည်းကောင်း၊ ဒေဝေါဝါ၊ နတ်သည် ထည်းကောင်း၊ မာရော
ဝါ၊ မာရ်သည်ထည်းကောင်း၊ ဗြဟ္မာဝါ၊ ဗြဟ္မာသည် ထည်းကောင်း၊ ထော
ကသ္မိံ၊ ထောက၌၊ ကောပိဝါ၊ တရံ၊ တယောကံသော သူသည် ထည်း
ကောင်း၊ သမာဓမ္မေန၊ အကြောင်းနှင့်တကွ၊ ပဋိစောဒေသာတိ၊ သုနက္ခတ္တ
ဘူတိစောဒနာလက္ကံ၊ ဣတိ၊ ဤသို့၊ ဧတံ၊ နိမိတ္တံ၊ ထိုသို့သောဓမ္မထိုသို့သော
စောဒနာနိုင်သော ဝုဂ္ဂိုလ်ကို၊ အဟံ၊ ငါတုရားသည်၊ နသမနုပဿာမိ၊ မြင်
တော်မူ၊ သာရိပုတ္တ၊ သာရိပုတ္တရာ၊ အဟံ၊ ငါတုရားသည်၊ ဧတံ၊ နိမိတ္တံ၊

ထိုသို့သောဓမ္မထိုသို့သောစောဒနာနှင့်သောပုဂ္ဂိုလ်ကို၊ အသမနုပဿန္တော၊
 မြင်တော် မမူသည်ဖြစ်၍၊ ခေမပ္ပတ္တော၊ ဘေး၊ ငြိမ်းခြင်းသို့ ရောက်တော်မူ
 သည်ဖြစ်၍၊ အဘယပ္ပတ္တော၊ ဘေးမရှိသောအဖြစ်သို့ ရောက်တော်မူသည်
 ဖြစ်၍၊ ဝေသာဓုဇ္ဈပ္ပတ္တော၊ ရွံရှားခြင်း ကင်းသော အဖြစ်သို့ ရောက်တော်
 မူသည်ဖြစ်၍၊ ဝိဟရာမိ၊ နေတော်မူ၏၊ သာရိပုတ္တ၊ သာရိပုတ္တရာ၊ အဟံ၊ ငါ
 ဘုရားသည်။ ဝိတာသဝေါ၊ ကုန်ပြီးသော အာသဝေါ ရှိသည်။ အဿ၊
 ဖြစ်တော်မူ၏၊ ဣတိ၊ ဤသို့၊ ပဋိဇာနတော၊ ဝန်ခံသော၊ တေတံ၊ အရှင်
 ဘုရားအား၊ ဣမေအာသဝါ၊ ဤအာသဝေါတရားတို့သည်၊ အပရိက္ခိတာ၊
 မကုန်သေးကုန်၊ ဣတိ၊ ဤသို့၊ တတြ၊ ထိုသို့မကုန်သေးဟုပြုအပ်သောအာသ
 ဝေါတို့၌၊ ဝတ၊ စင်စစ်၊ ဝံ၊ ငါ့ကို၊ သမထောဝါ၊ မဟုန်းသည်လည်းကောင်း၊
 ဗြာဟ္မဏောဝါ၊ ပုတ္တားသည်လည်းကောင်း၊ ဒေဝေါဝါ၊ နတ်သည်လည်း
 ကောင်း၊ မာရောဝါ၊ မာရ်သည်လည်းကောင်း၊ ဗြဟ္မာဝါ၊ ဗြဟ္မာသည်လည်း
 ကောင်း၊ လောကတ္ထိ၊ လောက၌၊ ကောမိဝါ၊ တရံတယောကံသောသူသည်
 လည်းကောင်း၊ သဟဓမ္မေန၊ အကြောင်းနှင့်တကွ၊ ပဋိစော ဒေသာတိ၊
 သုနက္ခတ္တကဲ့သို့စောဒနာလတ္တံ့၊ ဣတိ၊ ဤသို့၊ ဇေတိနိမိတ္တံ၊ ထိုသို့သောဓမ္မ
 ထိုသို့သော စောဒနာနှင့်သော ပုဂ္ဂိုလ်ကို၊ အဟံ၊ ငါဘုရားသည်၊ ဒသမနု
 ပဿာမိ၊ မြင်တော်မမူ၊ သာရိပုတ္တ၊ သာရိပုတ္တရာ၊ အဟံ၊ ငါဘုရားသည်၊
 ဇေတိနိမိတ္တံ၊ ထိုသို့သောဓမ္မထိုသို့သော စောဒနာနှင့်သောပုဂ္ဂိုလ်ကို၊ အသ
 မနုပဿန္တော၊ မြင်တော် မမူသည်ဖြစ်၍၊ ခေမပ္ပတ္တော၊ ဘေး၊ ငြိမ်းခြင်းသို့
 ရောက်တော်မူသည်ဖြစ်၍၊ အဘယပ္ပတ္တော၊ ဘေးမရှိသောအဖြစ်သို့ရောက်
 တော်မူသည်ဖြစ်၍၊ ဝေသာဓုဇ္ဈပ္ပတ္တော၊ ရွံရှားခြင်းကင်းသော အဖြစ်သို့
 ရောက်တော်မူသည်ဖြစ်၍၊ ဝိဟရာမိ၊ နေတော်မူ၏၊ သာရိပုတ္တ၊ သာရိ
 ပုတ္တရာ၊ ယေခေါပနဇေတေဓမ္မာ၊ အကြင် မေထုနဓမ္မတို့ကို၊ အန္တရာယိကာ၊
 ဈာန်မဂ်ဖိုလ်တို့၏ အန္တရာယ်ကိုပြုထတ်ကုန်၏ ဟူ၍၊ ပုတ္တော၊ ဆိုအပ်ကုန်
 ၏၊ တေဓမ္မာ၊ ထိုတရား တို့သည်၊ ပဋိသေဝတော၊ မှီဝဲသော ရဟန်းအား၊
 အန္တရာယာယ၊ မဂ်ဖိုလ်တို့၏ အန္တရာယ်ကိုပြုခြင်းငှါ၊ နာယိနိဿမတ္တာ၊
 မစွမ်းနိုင်ကုန်၊ ဣတိ၊ ဤသို့၊ တတြ၊ ထိုအန္တရာယ်ကိုမပြုနိုင်ဟု ပြုအပ်သော
 ဓမ္မတို့၌၊ ဝတ၊ စင်စစ်၊ ဝံ၊ ငါ့ကို၊ သမထောဝါ၊ မဟုန်းသည်လည်း
 ကောင်း၊ ဗြာဟ္မဏောဝါ၊ ပုတ္တားသည်လည်းကောင်း၊ မာရောဝါ၊ မာရ်သည်
 လည်းကောင်း၊ ဗြဟ္မာဝါ၊ ဗြဟ္မာသည်လည်းကောင်း၊ လောကတ္ထိ၊ လော
 က၌၊ ကောမိဝါ၊ တရံတယောကံသောသူသည်လည်းကောင်း၊ သဟဓမ္မေန၊

အကြောင်းနှင့်ထကွ၊ ပံ့ပိုးစောဒေသတိ၊ သုနက္ခတ္တကဲ့သို့ စောဒနာလက္ခံ၊
 ဣတိ၊ ဤသို့၊ တေနိမိတ္တံ၊ ထိုသို့သောဓမ္မထိုသို့သောစောဒနာနိုင်သော
 ပုဂ္ဂိုလ်ကို၊ အဟံ၊ ငါတုရားသည်၊ နုသမနူပဿာမိ၊ မြင်ထော်မမူ၊ သာရိ
 ပုတ္တ၊ သာရိပုတ္တရာ၊ အဟံ၊ ငါတုရားသည်၊ တေနိမိတ္တံ၊ ထိုသို့သောဓမ္မထိုသို့
 သောစောဒနာနိုင်သောပုဂ္ဂိုလ်ကို၊ အသမနူပဿန္တော၊ မြင်ထော်မမူသည်
 ဖြစ်၍၊ ခေမပ္ပတ္တော၊ ဘေးငြိမ်းခြင်းသို့ ရောက်ထော်မူသည်ဖြစ်၍၊ အဘ
 ယပ္ပတ္တော၊ ဘေးမရှိသော အဖြစ်သို့ ရောက်ထော် မူသည်ဖြစ်၍၊ ဝေသာ
 ရဇ္ဇပ္ပတ္တော၊ ရွံရှားခြင်းကင်းသောအဖြစ်သို့ ရောက်ထော်မူသည်ဖြစ်၍၊ ဝိဟ
 ရာမိ၊ နေထော်မူ၏၊ သာရိပုတ္တ၊ သာရိပုတ္တရာ၊ ဧတေသု၊ ထိုအာသဝက္ခယအ
 စရှိသည်တို့တွင်၊ ယဿ၊ အကြင်ထပါးပါး၏၊ အတ္ထာယ၊ အကျိုးငှါ၊ ယော
 ဝဗ္ဗော၊ အကြင်အသုဘအစရှိသော တရားကို၊ တေတယာ၊ အရှင်တုရား
 သည်၊ ဒေထိတော၊ ဟောထော်မူအပ်ပြီ၊ သောဓမ္မော၊ ထိုတရားကို၊ တက္က
 ရဿ၊ ထိုအသုဘ ကမ္မဋ္ဌာန်းစသော တရားကို အားထုတ်သော သတ္တဝါ
 အား၊ သမ္မာဉာယေနဟေတုနာ၊ သင့်သောအကြောင်းဖြင့်၊ ဒုက္ခက္ခယာယ၊
 ဒုက္ခအပေါင်းကိုကုန်စေခြင်းငှါ၊ နနိယျာတိ၊ ဝင်္ဂ်ဆင်းရဲမှ မထွက်မြောက်စေ
 ဘတိ၊ ဣတိ၊ ဤသို့၊ ထကြ၊ ထိုသို့ဟောထော်မူအပ်သောတရား၌၊ ဝတ၊ စင်
 စစ်၊ ဝံ၊ ငါတုရားကို၊ သမဏောမိ၊ ရဟန်းသည်လည်းကောင်း၊ ဗြာဟ္မဏော
 ဝါ၊ ပုဂ္ဂိုလ် သည်လည်းကောင်း၊ ဒေဝေါဝါ၊ နတ်သည်လည်းကောင်း၊ မာ
 ရောဝါ၊ မာရ်သည်လည်းကောင်း၊ ဗြဟ္မာဝါ၊ ဗြဟ္မာသည် လည်းကောင်း၊
 ယောကတ္ထိ၊ ယောကဋ္ဌိ၊ ကောမိဝါ၊ တရံတယောကံသောသုသည်လည်း
 ကောင်း၊ သဟဓမ္မေန၊ အကြောင်းနှင့်ထကွ၊ ပံ့ပိုးစောဒေသတိ၊ သုနက္ခတ္တ
 ကဲ့သို့စောဒနာလက္ခံ၊ ဣတိ၊ ဤသို့၊ တေနိမိတ္တံ၊ ထိုသို့သောဓမ္မထိုသို့သော
 စောဒနာနိုင်သောပုဂ္ဂိုလ်ကို၊ အဟံ၊ ငါတုရားသည်၊ နုသမနူပဿာမိ၊ မြင်
 ထော်မမူ၊ သာရိပုတ္တ၊ သာရိပုတ္တရာ၊ အဟံ၊ ငါတုရားသည်၊ တေနိမိတ္တံ၊ ထို
 သို့သောဓမ္မထိုသို့သောစောဒနာနိုင်သောပုဂ္ဂိုလ်ကို၊ အသမနူပဿန္တော၊
 မြင်ထော် မမူသည်ဖြစ်၍၊ ခေမပ္ပတ္တော၊ ဘေးငြိမ်းခြင်းသို့ ရောက်ထော်မူ
 သည်ဖြစ်၍၊ အဘယပ္ပတ္တော၊ ဘေးမရှိသောအဖြစ်သို့ရောက်ထော်မူသည်
 ဖြစ်၍၊ ဝေသာရဇ္ဇပ္ပတ္တော၊ ရွံရှားခြင်းကင်းသောအဖြစ်သို့ရောက်ထော်မူ
 သည်ဖြစ်၍၊ ဝိဟရာမိ၊ နေထော်မူ၏၊ သာရိပုတ္တ၊ သာရိပုတ္တရာ၊ ယေဟိ
 ဝေသာရဇ္ဇေဟိ၊ အကြင်ဝေသာရဇ္ဇ ညွှတ်တို့နှင့်၊ သမနူဂတော၊ ပြည့်
 ပုံရုံသော၊ တထာဂတော၊ ငါတုရားသည်၊ အာသဘံဋ္ဌာနံ၊ မြတ်သော အရာ

ကို၊ ပဋိဇာနာတိ၊ ဝန်ခံ၏။ ပရိသာသု၊ ရှစ်ပါးသောပရိသတ်တို့၌၊ ငါဟနာဒံ၊
 ခြင်္သေ့မင်း၏ အသံနှင့်တူသောမကြောက်ရွံ့သောအသံတော်ကို၊ နဒတိ။
 မိန့်မြွက်တော်မူ၏၊ ဗြဟ္မစက္ကံ၊ မြတ်သောဒေသနာဥာဏ်ပဋိဝေဠာဏ်ကို၊
 ပဝတ္ထေတိ၊ ဖြစ်စေ၏။ သာရိပုတ္တု၊ သာရိပုတ္တရာ၊ တတာဂတဿ၊ မြတ်စွာ
 ဘုရား၏။ ဝေသာရဇ္ဇာနိ၊ ဝေသာရဇ္ဇဥာဏ်တို့သည်။ ဣမာနိခေါစက္ကာရိ၊
 ဤလေးပါးတို့တည်း၊ ဩာရိပုတ္တု၊ သာရိပုတ္တရာ၊ ယော၊ အကြင်သူသည်၊ ခေါ။
 စင်စစ်၊ မံ၊ ငါဘုရားကို၊ ဝေံ၊ ဤသို့၊ ဇာနန္တံ၊ သိလျက်၊ ဝေံ၊ ဤသို့၊ ပဿန္တံ၊ မြင်
 လျက်၊ ဝေံ၊ ဤသို့၊ ဝဒေယျ၊ ဆိုရာ၏။ ကိံဝဒေယျ၊ အဘယ်သို့ဆိုရာသနည်း၊
 သမဏာသဂေါတမဿ၊ ရဟန်းဂေါတမအား၊ မနုဿဓမ္မော၊ လူတို့၏ကုသိုလ်
 ကမ္မပထတရားဆယ်ပါးထက်၊ ဥတ္တရိ၊ လွန်မြတ်သော၊ အထမရိယဥာဏ
 ဒဿနဝိသေသော၊ ကိလေသာကိုပျက်ဆီးခြင်းငှါစွမ်းနိုင်သောအပြစ်မရှိ
 သောမဂ်ဥာဏ်ဟူသောအထူးရှိသောထောကျတ္တရာတရားသည်၊ နတ္ထိ၊ မရှိ၊
 သမဏောဂေါတမော၊ ရဟန်းဂေါတမသည်။ ထက္ကပရိယာဟာတံ၊ ကြံ၍
 ကြံ၍သာလျှင်၊ ဓမ္မံ၊ တရားကို၊ ဒေသေတိ၊ ဟော၏။ ဝိမံသာနုစရိတံ၊ ဝေဇိန်
 နှင့်တူသောလောကီပညာဖြင့်ရှာ၍သာလျှင်၊ ဓမ္မံ၊ တရားကို၊ ဒေသေတိ၊
 ဟော၏။ သယံပဋိဘာနံ၊ မိဒိထင်တိုင်းကိုသာလျှင်၊ ဒေသေတိ၊ ဟော၏။
 ဣတိဝေံ၊ ဤသို့၊ ဝဒေယျ၊ ဆိုရာ၏။ သာရိပုတ္တု၊ သာရိပုတ္တရာ၊ တံဝါဝံ၊ ထိုသို့
 သောစကားကို၊ အပ္ပဟာယ၊ မပယ်မူ၍၊ တံပိတ္တံ၊ ထိုသို့မကောင်းသောစိတ်
 ကို၊ အပ္ပဟာယ၊ မပယ်မူ၍၊ တံဒိဋ္ဌိံ၊ ထိုသို့သဘောရှိသောအယူကို၊ အပ္ပဗ္ဗိ
 နိဿန္တိတွာ၊ မစွန့်မူ၍၊ နိရယပါလေတိ၊ ငရဲထိမ်းတို့သည်။ အာဘတံအာ
 ဟရိတွာ၊ ဆောင်၍၊ နိရယေ၊ ငရဲ၌၊ နိက္ခိက္ကောယထာ၊ ချထား၊ အပ်သကဲ့သို့။
 ဝေံတထာ၊ ထိုအတူ၊ နိရယေ၊ ငရဲ၌၊ နိက္ခိက္ကော၊ ထားအပ်ပြီးသည်မည်၏။
 သာရိပုတ္တု၊ သာရိပုတ္တရာ၊ သေယျထာဝီ၊ ဥပမာ မည်သည်ကား၊ သီလ
 သမ္ပန္နော၊ သီလနှင့်ပြည့်စုံသော၊ သမာဓိသမ္ပန္နော၊ သမာဓိနှင့်ပြည့်စုံသော၊
 ပညာသမ္ပန္နော၊ ပညာနှင့်ပြည့်စုံသော၊ သိက္ခု၊ ရဟန်းသည်။ ဒိဇ္ဇေဝဓမ္မေ၊
 မျက်မှောက်သောကိုယ်၏အဖြစ်၌ပင်လျှင်၊ အညံ့၊ အရဟတ္တဖိုလ်ကို၊ အာ
 ရာဓေယျ၊ ယထာ၊ ရောက်ရာသကဲ့သို့၊ ဝေံတထာ၊ ထိုအတူ၊ ဣဒံသမ္ပဒံ၊
 ဤအကြောင်း၊ သည်လည်း။ ဝေံဝေရူပံ၊ ဤသို့ သဘောရှိသည် သာလျှင်
 တည်း၊ သာရိပုတ္တု၊ သာရိပုတ္တရာ၊ ဣတိ၊ ဤသို့၊ အဟံ၊ ငါဘုရားသည်၊ ဝဒါမိ၊
 ဟောတော်မူ၏။ တံဝါဝံ၊ ထိုသို့သော စကားကို၊ အပ္ပဟာယ၊ မပယ်မူ၍၊
 တံပိတ္တံ၊ ထိုမကောင်းသောစိတ်ကို၊ အပ္ပဟာယ၊ မပယ်မူ၍၊ တံဒိဋ္ဌိံ၊ ထိုသို့

သဘောရှိသောအယူကို၊ အပ္ပမုဒိနိသိဇ္ဇိတွာ၊ မစွန့်မူ၍။ နိရယပါဏေဟိ၊ ငရဲ
 တိမ်းတို့သည်။ အာဘတံ အာဟရိတွာ၊ ဆောင်၍။ နိရယေ၊ ငရဲ၌။ နိက္ခိက္ကော
 ယထာ၊ ချထားအပ်သကဲ့သို့။ ဇေတထာ၊ ထိုအတူ။ နိရယေ၊ ငရဲ၌။ နိက္ခိက္ကော
 ထားအပ်ပြီးသည်မည်၏။ သာရိပုတ္တ၊ သာရိပုတ္တရာ၊ ပရိသာ၊ ပရိသတ်တို့
 သည်။ ဣမာအဋ္ဌ၊ ဤရှစ်ပါးတို့ထည်း။ အဋ္ဌ၊ ရှစ်ပါးတို့ဟူသည်။ ကတမာ၊
 အဘယ်သည် တို့နည်း။ ခတ္တိယ ပရိသာ၊ မင်းပရိသတ် ထည်းကောင်း။
 ဗြာဟ္မဏပရိသာ၊ ပုတ္တော့း ပရိသတ် ထည်းကောင်း။ ဂဟပတိ ပရိသာ၊
 သူကြွယ်ပရိသတ်လည်းကောင်း။ သမထပရိသာ၊ ရဟန်းပရိသတ်လည်း
 ကောင်း။ စတုမဟာရာဇိကပရိသာ၊ စတုမဟာရာဇ်နတ်ပရိသတ်လည်း
 ကောင်း။ ထာဝတိံသပရိသာ၊ ထာဝတိံသာနတ်ပရိသတ်လည်းကောင်း။
 မာရပရိသာ၊ မာရ်ပရိသတ်လည်းကောင်း။ ဗြဟ္မပရိသာ၊ ဗြဟ္မာပရိသတ်
 လည်းကောင်း။ ဣတိ၊ ဤသည်တို့ထည်း။ သာရိပုတ္တ၊ သာရိပုတ္တရာ၊ ပရိသာ၊
 ပရိသတ်တို့သည်။ ဣမာ၊ ဤအဋ္ဌ၊ ဤရှစ်ပါးတို့ထည်း။ သာရိပုတ္တ၊ သာရိ
 ပုတ္တရာ၊ စတုဟိ၊ လေးပါးကုန်သော။ ဣမေဟိဝေသာရဇ္ဇေဟိ၊ ဤဝေသာ
 ရဇ္ဇဥာဏ်တို့နှင့်၊ သမန္နာဂတော၊ ပြည့်စုံသော၊ ထထာဂတော၊ ငါတုရားသည်။
 ဣမာအဋ္ဌ ပရိသာ၊ ဤရှစ်ပါးသော ပရိသတ်တို့သို့။ ဥပသင်္ကမတိ၊ ကပ်
 ထော်မူ၏။ အဇ္ဈောဂါဟတိ၊ ဝင်ထော်မူ၏။ သာရိပုတ္တ၊ သာရိပုတ္တရာ၊ အဟံ၊
 ငါတုရားသည်။ အနေကသတံ၊ အရာမကသော၊ ခတ္တိယပရိသံ၊ မင်းပရိ
 သတ်သို့။ ဥပသင်္ကမိတာ၊ ကပ်ထော်မူသည်ကို၊ အဘိဇာနာမိခေါ၊ သိထော်
 မူသည်သာလျှင်တည်း။ ထဗြဟ္မိ၊ ထိုမင်းပရိသတ်တို့၌ ထည်း။ မယာ၊ ငါ
 တုရားသည်။ သန္နိသိန္နပုဗ္ဗဇဉ္ဇဝ၊ နေထော်မူဘူး သည်ကို ထည်းကောင်း။
 သဗ္ဗဝိတပုဗ္ဗဉ္ဇ၊ ပြောဟောထော်မူဘူးသည်ကိုထည်းကောင်း။ သာကန္တာစ၊
 ဓမ္မသာကန္တာကိုထည်းကောင်း။ သမာပဇ္ဇိတပုဗ္ဗာစ၊ သမာပတ်ဝင်စားဘူး
 သည်ကို ထည်းကောင်း။ အဘိဇာနာမိခေါပန၊ သိထော် မူသည်သာ လျှင်
 တည်း။ တတြ၊ ထိုပရိသတ်၌။ ဝတ၊ စင်စစ်။ ခံ၊ ငါတုရားသို့။ ဘယံ၊ ဤ။
 ကြောက်ခြင်းသည် ထည်းကောင်း။ သာရဇ္ဇံဝါ၊ ရှံရှားခြင်း သည်ထည်း
 ကောင်း။ ဩက္ကမိသတိ၊ သက်ဝင်လတ္တံ့။ ဣတိ၊ ဤသို့။ သာရိပုတ္တ၊ သာရိ
 ပုတ္တရာ၊ အဟံ၊ ငါတုရားသည်။ ဇေနိမိတ္တံ၊ ထိုသို့သောဓမ္မ ထိုထိုသို့သော
 စာဒနာနှိုင်းသောပုဂ္ဂိုလ်ကို။ နသမန္နပဿာမိ၊ မြင်ထော်မမူ။ သာရိပုတ္တ၊
 သာရိပုတ္တရာ၊ အဟံ၊ ငါတုရားသည်။ ဇေနိမိတ္တံ၊ ထိုသို့သောဓမ္မထိုထိုသို့
 သာ စာဒနာနှိုင်းသော ပုဂ္ဂိုလ်ကို။ အသမန္နပဿန္တော၊ မြင်ထော်မမူ

သည်ဖြစ်၍၊ ခေမပ္ပတ္တော၊ ဘေးငြိမ်းခြင်းသို့ရောက်တော်မူသည်ဖြစ်၍၊ အထယပ္ပတ္တော၊ ဘေးမရှိသောအဖြစ်သို့ ရောက်တော် မူသည်ဖြစ်၍၊ ဝေသာရဇ္ဈပ္ပတ္တော၊ ရွှံ့ရှားခြင်းကင်းသော အဖြစ်သို့ ရောက်တော် မူသည်ဖြစ်၍၊ ဝိဟာရာမိ၊ နေ့တော်မူ၏၊ ဩာရိပုတ္တ၊ တာရိပုတ္တရာ၊ အဟံ၊ ငါတုရားသည်၊ အနေကသတံ၊ အရာမကသော၊ ဗြာဟ္မဏပရိသံ၊ ပုဏ္ဏားပရိသတ်သို့၊ (လ)၊ ဝဟပတိပရိသံ၊ သူကြွယ်ပရိသတ်သို့၊ သမဏပရိသံ၊ ရဟန်း ပရိသတ်သို့၊ စာတုမဟာရာဇိကပရိသံ၊ စာတုမဟာရာဇ် နတ်ပရိသတ်သို့၊ တာဝတိံသ ပရိသံ၊ တာဝတိံသာ နတ်ပရိသတ်သို့၊ မာရပရိသံ၊ မာရ်မင်းပရိသတ်သို့၊ ဗြဟ္မပရိသံ၊ ဗြဟ္မာမင်း ပရိသတ်သို့၊ ဥပသင်္ကမိတာ၊ ကပ်သော်မူသည်ကို၊ အဘိ ဇာနာမိခေါပန၊ သိတော်မူသည် သာလျှင်တည်း၊ တကြဝိ၊ ထိုပရိသတ်တို့၌လည်း၊ မယာ၊ ငါတုရားသည်၊ သန္နိထိန္ဒုပဗ္ဗေဝ၊ နေတော်မူဘူးသည်ကိုလည်းကောင်း၊ သလ္လဝိထပုဗ္ဗေ၊ ပြောဟောတော်မူဘူးသည်ကိုလည်းကောင်း၊ သာကမ္မဉ္စ၊ ဓမ္မသာကမ္မာကို လည်းကောင်း၊ သမာပဇ္ဇိတပုဗ္ဗေ၊ သမာပတ်ဝင်စားဘူးသည်ကိုလည်းကောင်း၊ အဘိဇာနာမိခေါပန၊ သိတော် မူသည်သာလျှင်တည်း၊ ထတြ၊ ထိုပရိသတ်၌၊ ဝထ၊ စင်စစ်၊ ဝံ၊ ငါတုရားသို့၊ ဘယံ၊ ကြောက်ခြင်းသည်လည်းကောင်း၊ သာရဇ္ဈဝါ၊ ရွှံ့ရှားခြင်းသည်လည်းကောင်း၊ ဩက္ကမိဿတိ၊ သက်ဝင်လတ္တံ့၊ ဣတိ၊ ဤသို့၊ သာရိပုတ္တ၊ သာရိပုတ္တရာ၊ အဟံ၊ ငါတုရားသည်၊ ဇေနိမိတ္တံ၊ ထိုသို့သောဓမ္မ ထိုသို့သော စောဒနာ နှိုင်းသော ပုဂ္ဂိုလ်ကို၊ နသမနု ပဿာမိ၊ မြင်တော်မမူ၊ သာရိပုတ္တ၊ သာရိပုတ္တရာ၊ အဟံ၊ ငါတုရားသည်၊ ဇေနိမိတ္တံ၊ ထိုသို့သော ဓမ္မထိုသို့သောစောဒနာနှိုင်းသော ပုဂ္ဂိုလ်ကို၊ အသမနု ပဿန္တော၊ မြင်တော် မမူသည်ဖြစ်၍၊ ခေမပ္ပတ္တော၊ ဘေးငြိမ်း ခြင်းသို့ ရောက်တော်မူသည်ဖြစ်၍၊ အထယပ္ပတ္တော၊ ဘေးမရှိသောအဖြစ်သို့ရောက်တော်မူသည်ဖြစ်၍၊ ဝေသာရဇ္ဈပ္ပတ္တော၊ ရွှံ့ရှားခြင်း ကင်းသော အဖြစ်သို့ ရောက်တော်မူသည်ဖြစ်၍၊ ဝိဟာရာမိ၊ နေ့တော်မူ၏၊ ဩာရိပုတ္တ၊ သာရိပုတ္တရာ၊ ယော၊ အကြင်သူသည်၊ ခေါ၊ စင်စစ်၊ ဝံ၊ ငါတုရားကို၊ ဝေံ၊ ဤသို့၊ ဇာနန္တံ၊ သိလျက်၊ ဝေံ၊ ဤသို့၊ မဿန္တံ၊ မြင်လျက်၊ ဝေံ၊ ဤသို့၊ ဝဒေယျ၊ သိရ၏၊ ကိဝဒေယျ၊ အဘယ်သို့ဆိုသနည်း၊ ဩမဏသဂေါတမဿ၊ ရဟန်းဂေါတမအား၊ မနုဿဓမ္မာ၊ လူတို့၏ကုသိုလ်ကမ္မပထတရားဆယ်ပါးထက်၊ ဥက္ကမိလ္လန်မြတ်သော၊ အထမရိယဉာဏ ဓဿနဝိသေသော၊ ကိလေသာကိုဖျက်ဆီးခြင်းငှါစွမ်းနှိုင်းသော အပြစ်မရှိသောမဂ်ဉာဏ်ဟူသော အထူးရှိသော

ထောက္ကတ္တရာထရားသည်၊ နတ္ထိ၊ မရှိ၊ သမဏောဂေါတမော၊ ရဟန်းဂေါတမသည်။ ထက္ကပရိယာဟာတံ၊ ကြံ၍ကြံ၍သာလျှင်၊ ဓမ္မံ၊ တရားကို၊ ဒေသေတိ၊ ဟောသော်မူ၏။ ဝိဝံသာနူစရိတံ၊ ဝရဇိန်နှင့် တူသော လောကီပညာဖြင့် ရှာ၍သာလျှင်၊ ဓမ္မံ၊ တရားကို၊ ဒေသေတိ၊ ဟောတော်မူ၏။ သယံပဋိဘူဂနံ၊ မိမိထင်တိုင်းကိုသာလျှင်၊ ဓမ္မံ၊ တရားကို၊ ဒေသေတိ၊ ဟောတော်မူ၏။ ဣတိ ဧဝံ၊ ဤသို့၊ ဝဒေယျ၊ ဆိုရာ၏။ သာရိပုတ္တ၊ သာရိပုတ္တရာ၊ တံဝါစံ၊ ထိုသို့သော စကားကို၊ အပ္ပဟာယ၊ မပယ်မူ၍၊ တံပိတ္တံ၊ ထိုမကောင်းသောစိတ်ကို၊ အပ္ပဟာယ၊ မပယ်မူ၍၊ တံဒိဋ္ဌိံ၊ ထိုသို့သဘောရှိသော အယူကို၊ အပ္ပဋိနိဿန္တိတွာ မစွန့်မူ၍၊ နိရယပါဏေဟိ၊ ငရဲထိန်း တို့သည်။ အဘာတံ အာဟရိတွာ၊ ဆောင်၍၊ နိရယေ၊ ငရဲ၌၊ နိက္ခိတ္တော၊ ချထားအပ်သကဲ့သို့၊ ဧဝံတထာ၊ ထိုအတူ၊ နိရယေ၊ ငရဲ၌၊ နိက္ခိတ္တော၊ ချထားအပ်ပြီးသည်မည်၏။ သာရိပုတ္တ၊ သာရိပုတ္တရာ၊ သေယျထာပိ၊ ဥပမာမည်သည်ကား။ သီလသမ္ပန္နော၊ သီလနှင့်ပြည့်စုံသော၊ သမာဓိသမ္ပန္နော၊ သမာဓိနှင့်ပြည့်စုံသော၊ ပညာသမ္ပန္နော၊ ပညာနှင့်ပြည့်စုံသော၊ သိက္ခ၊ ရဟန်းသည်။ ဒိဋ္ဌေဝဓမ္မေ၊ ချက်မြောက်သော ကိုယ်၏ အဖြစ်၌သာလျှင်၊ အညံ၊ အရဟတ္တဖိုလ်ကို၊ အာရာဇေယျယထာ၊ ရောက်ရာသကဲ့သို့၊ ဧဝံ၊ ထိုအတူ၊ ဣဒံသမ္ပဒံ၊ ဤအကြောင်းသည် ထည်း။ ဧဝံ၊ ဧဝံ၊ ဤသို့သဘောရှိသည်သာလျှင်ထည်း။ သာရိပုတ္တ၊ သာရိပုတ္တရာ၊ ဣတိ၊ ဤသို့၊ အဟံ၊ ငါတုရားသည်။ ဝဒါမိ၊ ဟောတော်မူ၏။ တံဝါစံ၊ ထိုသို့သောစကားကို၊ အပ္ပဟာယ၊ မပယ်မူ၍၊ တံပိတ္တံ၊ ထိုစိတ်ကို၊ အပ္ပဟာယ၊ မပယ်မူ၍၊ တံဒိဋ္ဌိံ၊ ထိုအယူကို၊ အပ္ပဋိနိဿန္တိတွာ၊ မစွန့်မူ၍၊ နိရယပါဏေဟိ၊ ငရဲထိန်းတို့သည်။ အဘာတံ အာဟရိတွာ၊ ဆောင်၍၊ နိရယေ၊ ငရဲ၌၊ နိက္ခိတ္တော၊ ချထားအပ်သကဲ့သို့၊ ဧဝံတထာ၊ ထိုအတူ၊ နိရယေ၊ ငရဲ၌၊ နိက္ခိတ္တော၊ ချထားအပ်သည်မည်၏။ သာရိပုတ္တ၊ သာရိပုတ္တရာ၊ ယောနိယော၊ ယောနိတို့သည်။ ဣမာ၊ စတသော၊ ဤလေးပါး တို့ထည်း။ စတသော၊ လေးပါးတို့ဟူသည်။ ကတမာ၊ အဘယ်သည်တို့နည်း။ အဏ္ဏဇာယောနိ၊ အဉ္စဖြစ်သော ခန္ဓာအရလည်းကောင်း၊ ဗယာဗုဇာယောနိ၊ အမိဝမ်းတွင်း သူငယ်အိမ်၌ ဖြစ်သော ခန္ဓာအရ လည်းကောင်း။ သံသေဒဇာ ယောနိ၊ ထောပတ်ပျား ကင်လဲကြွာတိုက်ရေဗြဟ္မိအစရှိသော အညစ်အကြေးတို့၌ဖြစ်သော ခန္ဓာအရလည်းကောင်း၊ ဩပပါတိကာယောနိ၊ ပျံ့ထက်၍ ဖြစ်လာသကဲ့သို့တ ခဏခြင်း ဖြစ်လာသော ခန္ဓာအရလည်းကောင်း။ ဣတိ၊ ဤသို့။ စတသော။ လေးပါးတို့ထည်း။ သာရိပုတ္တ၊ သာရိပုတ္တရာ၊ အဏ္ဏဇာယောနိ၊

အဏ္ဏဇယောနိဟူသည်။ ကတမာစ၊အဘယ်နည်း၊ သာရိပုတ္တ၊သာရိပုတ္တ
 ရာ၊ယေတေသတ္တာ၊အကြင်သတ္တဝါတို့သည်။ အဏ္ဏကောသံ၊ဥဒ္ဓံကို၊အဘိ
 နိဗ္ဗိဇ္ဇအဘိနိဗ္ဗိဇ္ဇ၊ဖောက်ခွဲ၍ဖောက်ခွဲ၍၊ ဇာယန္တိ၊ဖြစ်ကုန်၏။ သာရိပုတ္တ၊
 သာရိပုတ္တရာ၊ အယံ၊ဤသတ္တဝါကို၊ အဏ္ဏဇယောနိ၊အဏ္ဏဇယောနိဟူ
 ၍၊ဝုဗ္ဗတိ၊ဆိုအပ်၏။သာရိပုတ္တ၊သာရိပုတ္တရာ၊ဇလာဗုဇယောနိ၊ဇလာဗုဇ
 ယောနိသည်။ ကတမာစ၊အဘယ်နည်း၊ သာရိပုတ္တ၊ သာရိပုတ္တရာ၊ ခေါ၊
 စင်စစ်၊ ယေတေသတ္တာ၊အကြင်သတ္တဝါတို့သည်။ ဝတ္ထိကောသံ၊သူငယ်
 အိမ်ကို၊ အဘိနိဗ္ဗိဇ္ဇအဘိနိဗ္ဗိဇ္ဇ၊ထိုးဖောက်၍ ထိုးဖောက်၍၊ ဇာယန္တိ၊
 ဖြစ်ကုန်၏။သာရိပုတ္တ၊သာရိပုတ္တရာ၊အယံ၊ဤသတ္တဝါကို၊ ဇလာဗုဇယော
 နိ၊ဇလာဗုဇယောနိဟူ၍၊ဝုဗ္ဗတိ၊ဆိုအပ်၏။သာရိပုတ္တ၊သာရိပုတ္တရာ၊သံသေ
 ဒဇယောနိ၊သံသေဒဇယောနိသည်။ကတမာစ၊အဘယ်နည်း၊သာရိပုတ္တ၊
 သာရိပုတ္တရာ၊ခေါ၊စင်စစ်၊ ယေတေသတ္တာ၊အကြင်သတ္တဝါတို့သည်။ ပူတိ
 မစ္ဆေဝါ၊ငါးပုတ်၌ လည်းကောင်း၊ ပူတိကုဏပေဝါ၊ အကောင်ပုတ်၌လည်း
 ကောင်း၊ပူတိကုဏ္ဏသေဝါ၊မယောမူပုတ်၌ လည်းကောင်း၊ စန္ဒနိကာယဝါ၊
 ထွေးဘတ်အန်ဘတ်ကိုယ်ဝန်အညစ်အကြေးထည့်ရာအိုး၌လည်းကောင်း၊
 ဩဠိဂလ္လေဝါ၊ထွေးဘတ်စွန့်ရာ အရပ်၌လည်းကောင်း၊ ဇာယန္တိ၊ဖြစ်ကုန်
 ၍၊သာရိပုတ္တ၊ သာရိပုတ္တရာ၊ အယံ၊ ဤသတ္တဝါကို၊ သံသေဒဇယောနိ၊
 သံသေဒဇယောနိဟူ၍၊ ဝုဗ္ဗတိ၊ဆိုအပ်၏။ သာရိပုတ္တ၊သာရိပုတ္တရာ၊ဩပ
 ပါတိကာယောနိ၊ ဩပပါတိကာယောနိသည်။ ကတမာစ၊ အဘယ်နည်း၊
 ဒေဝါစ၊နတ်တို့သည်လည်းကောင်း၊ နေရယိကာစ၊ရေသတ္တဝါတို့ သည်
 ထည်းကောင်း၊ ဧကဓ္မေ၊ အချို့ကုန်သော၊ မနုဿာစ၊ လူတို့သည် ထည်း။
 သန္တိ၊ရှိကုန်၏။ ဧကဓ္မေ၊အချို့ကုန်သော၊ ဝိနိပါတိကာစ၊ဝိနိပါတိကအသူ
 ရာတို့ သည်ထည်း။ သန္တိ၊ ရှိကုန်၏။ သာရိပုတ္တ၊ သာရိပုတ္တရာ၊ အယံ၊
 ဤသတ္တဝါကို၊ ဩပပါတိကာယောနိ၊ဩပပါတိက ယောနိဟူ၍၊ ဝုဗ္ဗတိ၊
 ဆိုအပ်၏။သာရိပုတ္တ၊သာရိပုတ္တရာ၊ယောနိယော၊ ယောနိတို့သည်။ဣမာပ
 ထသော၊ဤသေးပါးတို့ထည်း။သာရိပုတ္တ၊သာရိပုတ္တရာ၊ယော၊အကြင်ပူ
 သည်၊ခေါ၊စင်စစ်၊ဝံ၊ငါ့ဝုဗ္ဗတိ၊ဝံ၊ဤသို့။ ဇာနန္တံ၊ထိလျက်၊ ဝံ၊ဤသို့၊
 ပသန္တံ၊မြင်လျက်၊ဝံ၊ဤသို့၊ဝဒေယျ၊ဆိုရာ၏။ ကိံဝဒေယျ၊အဘယ်ဆို
 ဆိုရာသနည်း။ဝမကသ၊ဂေါထမသ၊ရဟန်းဂေါထမအား၊ မနုဿာစ၊
 လူတို့၏ကုသိုလ်ကမ္မပထတရားဆယ်ပါးထက်၊ ဥတ္တရိ၊လွန်မြတ်စွာ၊အ
 ထမရိယဉာဏဒဿနဝိသေသော၊ ကိလေသာကိုပျက်ဆီးခြင်းငှါ၊စွမ်းနိုင်

သောအပြစ်မရှိသောမဂ်ဥာဏ်ဟူသော အထူးရှိသောထောကုတ္တရာတရား
သည်၊ နတ္ထိ၊ မရှိ၊ သမဏောဂေါတပေါ၊ ရဟန်းဂေါတမသည်၊ တက္ကပရိယာ
ဟာတံ၊ ငြိ၍ ငြိ၍သာလျှင်၊ ဓမ္မံ၊ တရားကို၊ ဒေသေတိ၊ ဟောတော်မူ၏၊ ဝိမံ
သာနူစရိတံ၊ ဝရဇိန်နှင့်တူသောထောကီပညာဖြင့်ရှာ၍သာလျှင်၊ ဓမ္မံ၊ တရား
ကို၊ ဒေသေတိ၊ ဟောတော်မူ၏၊ သယံပဋိဘာနံ၊ မိမိထင်တိုင်းကိုသာလျှင်၊
ဓမ္မံ၊ တရားကို၊ ဒေသေတိ၊ ဟောတော်မူ၏၊ ဣတိဇေဝံ၊ ဤသို့၊ ဝဒေယျ၊ ဆိုရာ၏
သာရိပုတ္တု၊ သာရိပုတ္တုရာ၊ တံဝါစံ၊ ထိုသို့သောစကားကို၊ အပ္ပဟာယ၊ မပယ်
မူ၍ တံပိတ္တံ၊ ထိုပိတ်ကို၊ အပ္ပဟာယ၊ မပယ်မူ၍၊ တံဒိဋ္ဌိံ၊ ထိုအယူကို၊ အပ္ပဗ္ဗိ
နိဿန္တိတွာ၊ မစွန့်မူ၍၊ နိရယပါလေဟိ၊ ငရဲထိန်းတို့သည်၊ အာဘတံ၊ အာဟာ
ရိတွာ၊ ဆောင်၍၊ နိရယေ၊ ငရဲ၌၊ နိက္ခိက္ကောယထာ၊ ချထားအပ်သကဲ့သို့၊ ဇေဝံ
တထာ၊ ထိုအတူ၊ နိရယေ၊ ငရဲ၌၊ နိက္ခိက္ကော၊ ချထားအပ်သည်မည်၏။ သာရိ
ပုတ္တု၊ သာရိပုတ္တုရာ၊ သေယျထာဝီ၊ ဥပမာမည်သည်ကား၊ သိသသမ္ပန္နော၊
သိသနှင့် ပြည့်စုံသော၊ သမာဓိသမ္ပန္နော၊ သမာဓိနှင့်ပြည့်စုံသော၊ ဥညာ
သမ္ပန္နော၊ ပညာနှင့် ပြည့်စုံသော၊ ဝိက္ခု၊ ရဟန်းသည်၊ ဒိဋ္ဌေဝါဓမ္မေ၊ မျက်
မှောက်သောကိုယ်၏အဖြစ်၌သာလျှင်၊ အညံ၊ အရဟတ္တဖိုလ်ကို၊ အာရာဇေ
ယျ၊ သထာ၊ ရောက်ရာသကဲ့သို့၊ ဇေဝံတထာ၊ ထိုအတူ၊ ဣဒံသမ္ပဒံ၊ ဤအကြောင်း
သည်သည်၊ ဇေဝံဇေဝံ၊ ဤသို့သဘောရှိသည်သာလျှင်တည်း၊ သာရိပုတ္တု၊
သာရိပုတ္တုရာ၊ ဣတိ၊ ဤသို့၊ အဟံ၊ ငါတုရားသည်၊ ဝဒါမိ၊ ဟောတော်မူ၏၊
တံဝါစံ၊ ထိုသို့သောစကားကို၊ အပ္ပဟာယ၊ မပယ်မူ၍၊ တံပိတ္တံ၊ ထိုပိတ်ကို၊
အပ္ပဟာယ၊ မပယ်မူ၍၊ တံဒိဋ္ဌိံ၊ ထိုအယူကို၊ အပ္ပဗ္ဗိနိဿန္တိတွာ၊ မစွန့်မူ၍၊
နိရယပါလေဟိ၊ ငရဲထိန်းတို့သည်၊ အာဘတံ၊ အာဟာရိတွာ၊ ဆောင်၍၊ နိရ
ယေ၊ ငရဲ၌၊ နိက္ခိက္ကောယထာ၊ ချထားအပ်သကဲ့သို့၊ ဇေဝံတထာ၊ ထိုအတူ၊
နိရယေ၊ ငရဲ၌၊ နိက္ခိက္ကော၊ ချထားအပ်သည်မည်၏။ သာရိပုတ္တု၊ သာရိပုတ္တုရာ၊
ဂတိယော၊ ဂတိတို့သည်၊ ဣမာခေါပဉ္စ၊ ဤငါးပါးတို့တည်း၊ ပဉ္စ၊ ငါးပါးတို့ဟူ
သည်၊ ကတမာ၊ အဘယ်သည်တို့နည်း၊ နိရယော၊ နိရယဂတိတည်းကောင်း
တိရုတ္တနယောနိ၊ တိရုတ္တနံ ဂတိတည်းကောင်း၊ ပေတ္တိဝိသယော၊ ပေတ
ဂတိတည်းကောင်း၊ မနုဿာ၊ မနုဿဂတိတည်းကောင်း၊ ဒေဝါ၊ ဒေဝဂတိ
လည်းကောင်း၊ ဣတိ၊ ဤသို့၊ ပဉ္စ၊ ငါးပါးတို့တည်း၊ သာရိပုတ္တု၊ သာရိပုတ္တုရာ၊
အဟံ၊ ငါတု ရားသည်၊ နိရယဉ္စ၊ ငရဲသတ္တဝါတို့၏ ခန္ဓာဟူသော ဂတိကို
လည်းကောင်း၊ နိရယဂါမိနိံ၊ ငရဲသို့လားစေတတ်သောမဂ္ဂဉ္စ၊ အကုသိုလ်
တည်းဟူသော အကြောင်းကိုလည်းကောင်း၊ နိရယဂါမိနိံ၊ ငရဲသို့လား

စေတတ်သော၊ ပဋိပဒဉ္စ၊ အကျင့်ဟုဆိုအပ်သော အကုသိုလ်ကံကိုလည်း
 ကောင်း၊ ပဇာနာမိ၊ အပြားအားဖြင့် သိတော်မူ၏၊ ယထာယေန မဂ္ဂေန၊
 အကြင်သို့သော အကြောင်းဖြင့်၊ ပဋိပဒ္ဓောစ၊ ကျင့်သောသူသည်လည်း၊
 ကာယဿ၊ ခန္ဓာကိုယ်၏၊ ဘေဒါ၊ ပျက်ခြင်းကြောင့်၊ မရဏာ၊ သေသည်မှ၊
 ပရံ၊ နောက်၌၊ အပါယံ၊ ချမ်းသာကင်းသော၊ ဒုဂ္ဂဟိံ၊ မကောင်းမှုကိုပြု
 သောသူတို့၏လားရာဖြစ်သော၊ ဝိနိပါတံ၊ ပျက်စီး၍ကျရာဖြစ်သော၊ နိရယံ၊
 ငဲ့၌၊ ဥပပဇ္ဇတိ၊ ဖြစ်၏၊ တဉ္စ၊ ထိုအပါယ်သို့ရောက်ကြောင်းဖြစ်သော အကု
 သိုလ် စေတနာကိုလည်း၊ ပဇာနာမိ၊ အပြားအားဖြင့် သိတော်မူ၏၊ သာ
 ရိပုတ္တ၊ သာရိပုတ္တရာ၊ အဟံ၊ ငါတုရားသည်၊ တိရုတ္တန္တယောနိဉ္စ၊ တည်ရာ
 အရပ်နှင့်တကွ တိရုတ္တန္တိတိန္ဒြိန္ဒြိန္ဒြိန္ဒြိန္ဒြိန္ဒြိန္ဒြိန္ဒြိန္ဒြိန္ဒြိန္ဒြိန္ဒြိန္ဒြိန္ဒြိ
 အားဖြင့် သိတော်မူ၏၊ တိရုတ္တန္တယောနိဂါမိနိံ၊ တိရုတ္တန္တိတိဂါမိလား
 စေတတ်သော၊ မဂ္ဂဉ္စ၊ အကုသိုလ်စေတနာဟူသော အကြောင်းကိုလည်း
 ကောင်း၊ တိရုတ္တန္တယောနိဂါမိနိံ၊ တိရုတ္တန္တိတိဂါမိလား စေတတ်
 သော၊ ပဋိပဒဉ္စ၊ အကျင့်ဟုဆိုအပ်သော အကုသိုလ်ကံကိုလည်းကောင်း၊
 ပဇာနာမိ၊ အပြားအားဖြင့် သိတော်မူ၏၊ ယထာယေန မဂ္ဂေန၊ အကြင်သို့
 သော အကြောင်းဖြင့်၊ ပဋိပဒ္ဓောစ၊ ကျင့်သောသူသည်လည်း၊ ကာယဿ၊
 ခန္ဓာကိုယ်၏၊ ဘေဒါ၊ ပျက်ခြင်းကြောင့်၊ မရဏာ၊ သေသည်မှ၊ ပရံ၊ နောက်၌၊
 တိရုတ္တန္တယောနိံ၊ တည်ရာအရပ်နှင့်တကွ တိရုတ္တန္တိတိန္ဒြိန္ဒြိန္ဒြိန္ဒြိ
 သို့၊ ဥပပဇ္ဇတိ၊ ရောက်၏၊ တဉ္စ၊ ထိုရောက်ခြင်း၏ အကြောင်းကိုလည်း၊
 ပဇာနာမိ၊ အပြားအားဖြင့် သိတော်မူ၏၊ သာရိပုတ္တ၊ သာရိပုတ္တရာ၊ အဟံ၊
 ငါတုရားသည်၊ ပေတ္တိဝိသယဉ္စ၊ တည်ရာအရပ်နှင့်တကွ ပြိတ္တာတို့၏ခန္ဓာ
 ဟူသော ဂတိကိုလည်း၊ ပဇာနာမိ၊ အပြားအားဖြင့် သိတော်မူ၏၊ ပေတ္တိ
 ဝိသယဂါမိနိံ၊ ပြိတ္တာတို့၏ဂတိသို့ ထားစေတတ်သော၊ မဂ္ဂဉ္စ၊ အကုသိုလ်
 စေတနာဟူသော အကြောင်းကိုလည်းကောင်း၊ ပေတ္တိဝိသယဂါမိနိံ၊ ပြိတ္တာ
 တို့၏ဂတိသို့ ထားစေတတ်သော၊ ပဋိပဒဉ္စ၊ အကျင့်ဟုဆိုအပ်သော အကု
 သိုလ်ကံကိုလည်းကောင်း၊ ပဇာနာမိ၊ အပြားအားဖြင့် သိတော်မူ၏၊ ယထာ
 ယေန မဂ္ဂေန၊ အကြင်သို့သော အကြောင်းဖြင့်၊ ပဋိပဒ္ဓောစ၊ ကျင့်သောသူ
 သည်လည်းကောင်း၊ ကာယဿ၊ ခန္ဓာကိုယ်၏၊ ဘေဒါ၊ ပျက်ခြင်းကြောင့်၊ မရဏာ၊
 သေသည်မှ၊ ပရံ၊ နောက်၌၊ ပေတ္တိဝိသယံ၊ ပြိတ္တာတို့၌၊ ဥပပဇ္ဇတိ၊ ဖြစ်၏၊ တဉ္စ၊
 ထိုဖြစ်ခြင်း၏ အကြောင်းကိုလည်း၊ ပဇာနာမိ၊ အပြားအားဖြင့် သိတော်မူ၏၊
 သာရိပုတ္တ၊ သာရိပုတ္တရာ၊ အဟံ၊ ငါတုရားသည်၊ မနုဿေစ၊ တည်ရာအရပ်

နှင့်တကွလူတို့၏ ခန္ဓာဟုံသောဂတိကိုလည်း၊ ပဇာနာမိ၊ အပြားအားဖြင့်
 သိတော်မူ၏။ မနုဿထောကဂါမိနိံ။ လူတို့၏ဂတိသို့ထားစေတတ်သော၊
 မဂ္ဂဉ္စ၊ အကြောင်းကိုလည်းကောင်း၊ မနုဿထောကဂါမိနိံ။ လူတို့၏ဂတိသို့
 ထားစေတတ်သော၊ ပဗ္ဗိပဒဉ္စ၊ အကျင့်ဟု ဆိုအပ်သော ကုသိုလ်ကံကိုလည်း
 ကောင်း၊ ပဇာနာမိ၊ အပြားအားဖြင့် သိတော်မူ၏။ ယထာယေန မဂ္ဂေန၊
 အကြင်သို့သော အကြောင်းဖြင့်၊ ပဗ္ဗိပဒန္နော၊ ကျင့်သော သူသည်လည်း၊
 ကာယဿ၊ ခန္ဓာကိုယ်၏၊ ဘေဒါ၊ ပျက်ခြင်းကြောင့်၊ မရဏာ၊ သေသည်၎င်း၊
 ပရံ၊ နောက်၌၊ မနုဿသု၊ လူ တို့၌၊ ဥပပဇ္ဇတိ၊ ဖြစ်၏။ ထဉ္စ၊ ထိုဖြစ်ခြင်း၏
 အကြောင်းကိုလည်း၊ ပဇာနာမိ၊ အပြားအားဖြင့်သိတော်မူ၏။ သာရိပုတ္တ၊
 သာရိပုတ္တရာ၊ အဟံ၊ ငါတုရားသည်၊ ဒေဝေ၊ ထည်ရာအရပ်နှင့်တကွ
 နတ်ဗြဟ္မာတို့၏ ခန္ဓာဟုံသော ဂတိကိုလည်း၊ ပဇာနာမိ၊ အပြားအားဖြင့်
 သိတော်မူ၏။ ဒေဝထောကဂါမိနိံ။ နတ်ပြည်သို့ ရောက်စေ တတ်သော၊
 မဂ္ဂဉ္စ၊ အကြောင်းကို လည်းကောင်း၊ ဒေဝထောကဂါမိနိံ။ နတ်ပြည်သို့
 ရောက်စေတတ်သော၊ ပဗ္ဗိပဒဉ္စ၊ အကျင့်ဟု ဆိုအပ်သော ကုသိုလ်ကံကို
 ထည်းကောင်း၊ ပဇာနာမိ၊ အပြားအားဖြင့်သိတော်မူ၏။ ယထာယေန မဂ္ဂေန၊
 အကြင်အကြောင်းဖြင့်၊ ပဗ္ဗိပဒန္နော၊ ကျင့်သော သူသည်လည်း၊ ကာယဿ၊
 ခန္ဓာကိုယ်၏၊ ဘေဒါ၊ ပျက်ခြင်းကြောင့်၊ မရဏာ၊ သေသည်၎င်း၊ ပရံ၊ နောက်၌၊
 သုဂတိံ၊ ကောင်းမှုကိုပြုသော သူတို့၏ ထားရာဖြစ်သော၊ သဂ္ဂံ၊ ရူပါရုံစသည်
 တို့ဖြင့်ထင်ထယ်သော၊ လောကံ၊ နတ်ပြည်၌၊ ဥပပဇ္ဇတိ၊ ဖြစ်၏။ ထဉ္စ၊ ထို
 အကြောင်းကိုလည်း၊ ပဇာနာမိ၊ အပြားအားဖြင့်သိတော်မူ၏။ သာရိပုတ္တ၊
 သာရိပုတ္တရာ၊ အဟံ၊ ငါတုရားသည်၊ နိဗ္ဗာနဉ္စ၊ ဂတိ၏ထွက်မြောက်ရာနိဗ္ဗာန်
 ကိုလည်း၊ ပဇာနာမိ၊ အပြားအားဖြင့်သိတော်မူ၏။ နိဗ္ဗာနဂါမိနိံ၊ နိဗ္ဗာန်သို့
 ရောက်စေတတ်သော၊ မဂ္ဂဉ္စ၊ အရိယမဂ်ကိုလည်းကောင်း၊ နိဗ္ဗာနဂါမိနိံ၊
 နိဗ္ဗာန်သို့ ရောက်စေတတ်သော၊ ပဗ္ဗိပဒဉ္စ၊ အရိယမဂ်ဟူသော အကျင့်ကို
 လည်းကောင်း၊ ပဇာနာမိ၊ အပြားအားဖြင့်သိတော်မူ၏။ ယထာယေန မဂ္ဂေန၊
 အကြင်သို့သော အကြောင်းဖြင့်၊ ပဗ္ဗိပဒန္နော၊ ကျင့်သော သူသည်လည်း၊
 အာသဝါနံ၊ အာသဝေါတရားတို့၏၊ ခယာ၊ ကုန်ခြင်းကြောင့်၊ အနာသဝံ၊
 အာသဝေါတရားမရှိသော၊ စေတောပိရက္ခိံ၊ စိတ်၏ကိလေသာတို့မှလွတ်
 ရာဖြစ်သော အရဟတ္တဖိုလ်ကိုလည်းကောင်း၊ ပညာပိရက္ခိံ၊ ကိလေသာ
 တို့မှလွတ်ရာ ဖြစ်သော အရဟတ္တဖိုလ်ပညာကိုလည်းကောင်း၊ ဒိဋ္ဌေဝဓ္မေ၊
 မျက်မှောက် သောကိုယ်၏အဖြစ်၌၊ သယံ၊ ကိုယ်တိုင်။ အဘိညာအဘိညာ

ယ။ ထူးသောဉာဏ်ဖြင့်ထိ၍။ သန္တိကတွာ။ မျက်မှောက်ပြု၍။ ဥပသမ္ပန္နံ
 ပြည့်စုံစေ၍။ ဝိဟရတိ။ နေ၏။ တဉ္စ။ ထိုအကြောင်းကိုလည်း။ ပဇာနာမိ။
 အပြားအားဖြင့်သိသော်မူ၏။ သာရိပုတ္တံ။ သာရိပုတ္တရာ။ ဣဓ။ ဤလောက၌။
 အဘံ။ ငါတုရားသည်။ ဧကစ္စံ။ အချို့သော။ ပုဂ္ဂလံ။ ပုဂ္ဂိုလ်ကို။ စေတော။ စိတ်ကို
 စေတသာ။ ငါတုရား၏ စိတ်တော်ဖြင့်။ ပရိစ္ဆာဒိ။ ပြင်းခြား၍။ ဧဝံ။ ဤဆိုလတ္တံ့။
 သောနည်းဖြင့်။ ပဇာနာမိ။ အပြားအားဖြင့် သိတော်မူ၏။ အယံပုဂ္ဂလော။
 ဤပုဂ္ဂိုလ်သည်။ ယထာစ။ အကြင်အကြောင်းဖြင့်လည်း။ ကာယဿ။ ခန္ဓာ
 ကိုယ်၏။ ဘောဒါ။ ပျက်ခြင်းကြောင့်။ မရဏာ။ သေသည်မှ။ ပရံ။ နောက်၌။ အပါ
 ယံ။ ချမ်းသာကင်းသော။ ဒုဂ္ဂတိံ။ မကောင်းမှုကိုပြုသောသူတို့၏။ ဣတိရာဇာ
 သော။ ဝိနိပါတံ။ ပျက်စီး၍ ကျရာဖြစ်သော။ နိမယံ။ ငရဲ၌။ ဥပပဇ္ဇိဿတိ။
 ဖြစ်လတ္တံ့။ တထာ။ ထိုအခြင်းအရာဖြင့်။ ပဒိုပန္နော။ ကျင့်၏။ တထာစ။ ထိုသို့
 သောအခြင်းအရာဖြင့်လည်း။ ဣရိယတိ။ လုံ့လပြု၍ကျင့်၏။ တဉ္စပဝ္ဂံ။ ထို
 ရောက်ကြောင်းခရီးသို့လည်း။ သမာရုဋ္ဌော။ ထက်၏။ ဣတိ။ ဤသို့။ ပဇာနာမိ။
 အပြားအားဖြင့်သိတော်မူ၏။ တမေခံ။ ထိုပုဂ္ဂိုလ်ကို။ အပရေနံ။ တပါးသော။
 သမယေန။ အခါ၌။ ဝိသုဒ္ဓေန။ အထူးသဖြင့် စင်ကြယ်သော။ အတိတ္တန္တ
 မာနုဿကေန။ လူတို့၏စက္ခုပသာဒကိုလွန်၍ရှုပါရုံကိုမြင်ခြင်းငှါစွမ်းနိုင်
 သော။ ဒိဗ္ဗေဒစက္ခုနာ။ ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့်။ ကာယဿ။ ခန္ဓာကိုယ်၏။
 ဘောဒါ။ ပျက်ခြင်းကြောင့်။ မရဏာ။ သေသည်မှ။ ပရံ။ နောက်၌။ ဒုဂ္ဂတိံ။
 မကောင်းမှုကိုပြုသောသူတို့၏။ ဣတိရာဇာသော။ ဝိနိပါတံ။ ပျက်စီး၍ကျရာ
 ဖြစ်သော။ နိမယံ။ ငရဲ၌။ ဥပပန္နံ။ ဖြစ်သည်ကို။ ဧကန္တဒုက္ခံ။ မပြတ်မလတ်
 ဆင်းရဲရှိသော။ တိဗ္ဗံ။ ပြင်းထွစွာသော။ ကဗျကံ။ ကြမ်းထွစွာသော။ ဝေဒနံ။
 ဝေဒနာကို။ ဝေဒိယမာနံ။ ခံစားရသည်ကို။ ပဿာမိ။ မြင်တော်မူ၏။ သာရိ
 ပုတ္တံ။ သာရိပုတ္တရာ။ သေယျထာပိ။ ဥပမာမည်သည်ကား။ သာမိကပေါရိ
 သာ။ ငါးတောင်ထက်အလွန်နက်သော။ ဝိတစ္စိကာနံ။ အလျှံကင်းကုန်သော။
 ဝိတရုမာနံ။ ကင်းသော အမိုးရှိကုန်သော။ အင်္ဂါရာနံ။ ဝိကျီးတို့ဖြင့်။ ပူရာ။
 ပြည့်သော။ အင်္ဂါရကာသု။ ဝိကျီးတွင်းသည်။ အတ္ထိရှိသည်ဖြစ်ရာ၏။ အထ။
 ထိုအခါ၌။ ပုရိသော။ ယောကျ်ားသည်။ စာဗ္ဗဘိတက္ကော။ ပြင်းစွာသောအပူ
 သည်ရှိစွမ်းအင်သောကိုယ်ရှိသည်ဖြစ်၍။ စာဗ္ဗပရေတော။ ပြင်းစွာသော
 အပူသည် အစဉ်လိုက်အပ်သည်ဖြစ်၍။ ကိလန္တော။ ပင်ပန်းသည်ဖြစ်၍။
 တထိတော။ တဏှာထပ်မက်မောသည်ဖြစ်၍။ ဝိပါသိတော။ ရေသောက်
 လိုသည်ဖြစ်၍။ ဧကောယနေနံ။ တကြောင်းတည်းသော။ မဂ္ဂေန။ ခရီးဖြင့်။

တမေဝါအင်္ဂါရကာသံ၊ ထိုမီးကျီးတွင်းကိုသာလျှင်၊ ပဏိဓာယပတ္ထနာယ။
 တောင့်တ၍၊ အာဂစ္ဆေယျ၊ လာရာ၏။ တမေနံ၊ ထိုယောကျ်ားကို၊ စက္ခုမာ၊
 စက္ခုပသာဒရှိသော၊ ပုရိသော၊ ယောကျ်ားသည်၊ ဒိသွာ၊ မြင်၍၊ ဧဝံ၊ ဤသို့၊
 ဝဒေယျ၊ ဆိုရာ၏။ ဂီဝဒေယျ၊ အဘယ်သို့ဆိုရာသနည်း၊ အယံဘဝံပုရိ
 သော၊ ဤအရှင်ယောကျ်ားသည်၊ ယထာ၊ အကြင်အခြင်းအရာဖြင့်၊ ဣမံယေ
 ဝအင်္ဂါရကာသံ၊ ဤမီးကျီးတွင်းသို့သာလျှင်၊ အာဂမိဿတိ၊ ရောက်လတ္တံ့။
 တထာ၊ ထိုအခြင်းအရာဖြင့်၊ ပဋိပန္နော၊ ကျင့်၏။ တထာစ၊ ထိုအခြင်းအရာ
 ဖြင့်လည်း။ ဣရိယတိ၊ လုံ့လပြု၍ကျင့်၏။ တဗ္ဗမဂ္ဂံ၊ ထိုရောက်ကြောင်းခရီး
 သို့လည်း။ သမာရုဠော၊ တက်၏။ ဣတိ၊ ဤသို့၊ ဝဒေယျ၊ ဆိုရာ၏။ အပရေ
 န၊ တပါးသော၊ သမယေန၊ အခါ၌၊ တမေနံ၊ ထိုသို့သွားသော ယောကျ်ားကို၊
 တဿာ၊ အင်္ဂါရကာသုယာ၊ ထိုမီးကျီးတွင်း၌၊ ပပတိတံ၊ ကျသော၊ ဧကန္တ
 ဒုက္ခံ၊ မပြတ်မလတ်ဆင်းရဲရှိသော၊ တိဗ္ဗံ၊ ပြင်းထွစွာသော၊ ကဗျကံ၊ ကြမ်း
 ထွစွာသော၊ ဝေဒနံ၊ ဝေဒနာကို၊ ဝေဒိယမာနံ၊ ခံစားရသည်ကို၊ ပသေယျ
 ယထာ၊ မြင်ရာသကဲ့သို့၊ သာရိပုတ္တံ၊ သာရိပုတ္တရာ၊ ဝေမေဝခေါ၊ ဤအတူသာ
 လျှင်၊ အတံ၊ ငါတုရားသည်၊ ဣမေ၊ ဤထောက၌၊ ဧကန္တံ၊ အချို့သော၊ ပုဂ္ဂလံ၊
 ပုဂ္ဂိုလ်ကို၊ စေတော၊ စိတ်ကို၊ စေတဿာ၊ ငါတုရား၏ စိတ်တော်ဖြင့်၊ ပရိဂ္ဂ၊
 ပိုင်းခြား၍၊ ဧဝံ၊ ဤဆိုလတ္တံ့၊ သောနည်းဖြင့်၊ ပဇာနာမိ၊ အပြားအားဖြင့်ထိ
 ထော်မူ၏။ အယံပုဂ္ဂလော၊ ဤပုဂ္ဂိုလ်သည်၊ ယထာ၊ အကြင်အကြောင်းဖြင့်၊
 ကာယဿ၊ ခန္ဓာကိုယ်၏။ ဘေဒါ၊ ပျက်ခြင်းကြောင့်၊ မရတာ၊ သေသည်မှ။
 ပရံ၊ နောက်၌၊ အပါယံ၊ ချမ်းသာကင်းသော၊ ဒုဂ္ဂတိံ၊ မကောင်းမှုကို ပြုသော
 သူတို့၏လားရာဖြစ်သော၊ ဝိနိပါတံ၊ ပျက်စီး၍ကျရာဖြစ်သော၊ နိရယံ၊ ငရဲ၌၊
 ဥပပဇ္ဇိဿတိ၊ ဖြစ်လတ္တံ့။ တထာ၊ ထိုအခြင်းအရာဖြင့်၊ ပဋိပန္နော၊ ကျင့်၏။
 တထာစ၊ ထိုသို့သောအခြင်းအရာဖြင့်လည်း။ ဣရိယတိ၊ လုံ့လပြု၍ကျင့်၏။
 တဗ္ဗမဂ္ဂံ၊ ထိုရောက်ကြောင်းခရီးသို့လည်း။ သမာရုဠော၊ တက်၏။ ဣတိ၊ ဤ
 သို့၊ ပဇာနာမိ၊ အပြားအားဖြင့်ထိ၏။ တမေနံ၊ ထိုပုဂ္ဂိုလ်ကို၊ အပရေန၊ တပါး
 သော၊ သမယေန၊ အခါ၌၊ ဝိသုဒ္ဓေန၊ အထူးသဖြင့်စင်ကြယ်သော၊ အတိတ္တန္တ
 မာနုသ ဝိကနံ၊ လူတို့၏စက္ခုပသာဒကိုလွန်၍ ချစ်ကိုမြင်ခြင်းငြိစွမ်းနိုင်
 သော၊ ဒိရဗ္ဗနုတ်ကျနာ၊ ဒိဗ္ဗစက္ခုအတိညာဉ်ဖြင့်၊ ကာယဿ၊ ခန္ဓာကိုယ်၏။
 ဘေဒါ၊ ပျက်ခြင်းကြောင့်၊ မရတာ၊ သေသည်မှ၊ ပရံ၊ နောက်၌၊ အပါယံ၊
 ချမ်းသာကင်းသော၊ ဒုဂ္ဂတိံ၊ မကောင်းမှုကို ပြုသောသူတို့၏ လားရာဖြစ်
 သော၊ ဝိနိပါတံ။ ပျက်စီး၍ ကျရာ ဖြစ်သော၊ နိရယံ၊ ငရဲ၌၊ ဥပပဇ္ဇံ။

ဖြစ်သည်ကို။ ဧကန္တဒုက္ခံ၊ မပြတ်မလတ် ဆင်းရဲသော၊ တိဗ္ဗံ၊ ပြင်းထွစွာ
သော၊ ကဇုကံ၊ ကြမ်းထွ စွာသော၊ ဝေဒနံ၊ ဝေဒနာကို၊ ဝေဒိယမာနံ၊
ခံစား ရသည်ကို၊ ပဿာမိ၊ မြင်တော်မူ၏။ သာရိပုတ္တံ၊ သာရိ ပုတ္တရာ၊
ဣဒေယံ၊ ဤထောက၌၊ အဟံ၊ ငါဘုရားသည်၊ ဧကန္တံ၊ အရှိုသော၊ ပုဂ္ဂလံ၊
ပုဂ္ဂိုလ်ကို၊ ဝေံ၊ ဤဆိုထက္ကံ သောနည်းဖြင့်၊ စေတော၊ စိတ်ကို၊ စေတသာ၊
ငါဘုရား၏စိတ်တော်ဖြင့်၊ ပရိစ္ဆာယိင်းခြား၍၊ ပဇာနာမိ၊ အပြားအားဖြင့်ထိ၏
အယံပုဂ္ဂလော၊ ဤပုဂ္ဂိုလ်သည်၊ ယထာစ၊ အကြင်အခြင်းအရာဖြင့်လည်း၊
ကာယဿ၊ ခန္ဓာကိုယ်၏၊ ဘေဒါ၊ ပျက်ခြင်းကြောင့်၊ မရဏာ၊ သေသည်မှ၊
ပရံ၊ နောက်၌၊ တိရစ္ဆာနယောနိံ၊ တိရစ္ဆာန်ဘုံသို့၊ ဥပပဇ္ဇိဿတိ၊ ဖြစ်လတ္တံ့။
တထာ၊ ထိုသို့သောအခြင်းအရာဖြင့်၊ ပဗ္ဗိပန္နော၊ ကျင့်၏။ တထာစ၊ ထိုသို့
သောအခြင်းအရာဖြင့်လည်း။ ဣရိယတိ၊ လုံ့လပြု၍ကျင့်၏။ ထဗ္ဗမဂ္ဂံ၊ ထို
ရောက်ကြောင်းခရီးသို့လည်း၊ သမာဓုဋ္ဌော၊ ထက်၏။ ဣတိ၊ ဤသို့၊ ပဇာနာမိ၊
အပြားအားဖြင့်ထိ၏။ ထမေနံ၊ ထိုပုဂ္ဂိုလ်ကို၊ အပရေန၊ တပါးသော၊ သမယေ
န၊ အခါ၌၊ ဝိသုဒ္ဓေန၊ အထူးသဖြင့်စင်ကြယ်သော၊ အတိက္ကန္တမာနုဿကေန၊
လူတို့၏ စက္ခုပဿာဒကိုလွန်၍ ချပါရုံကိုမြင်ခြင်းငှါစွမ်းနိုင်သော၊ ဒိဗ္ဗေန
စက္ခုနာ၊ ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့်။ ကာယဿ၊ ခန္ဓာကိုယ်၏၊ ဘေဒါ၊ ပျက်
ခြင်းကြောင့်၊ မရဏာ၊ သေသည်မှ၊ ပရံ၊ နောက်၌၊ တိရစ္ဆာနယောနိံ၊
တိရစ္ဆာန်ဘုံသို့၊ ဥပပဇ္ဇိ၊ ဖြစ်သည်ကို။ ဒုက္ခံ၊ ဆင်းရဲသော၊ တိဗ္ဗံ၊ ပြင်းထွစွာ
သော၊ ကဇုကံ၊ ကြမ်းထွစွာသော၊ ဝေဒနံ၊ ဝေဒနာကို၊ ဝေဒိယမာနံ၊ ခံစားရ
သည်ကို၊ ပဿာမိ၊ မြင်တော်မူ၏။ သာရိပုတ္တံ၊ သာရိပုတ္တရာ၊ သေယျထာဝိ၊
ဥပမာမည်သည်ကား၊ သာမိကာပေါရိသော၊ ငါးထောင်ထက်အလွန်နက်
သော၊ ဂုထဿ၊ မစင်ဖြင့်၊ ပူရော၊ ပြည့်သော၊ ဂုထကူပေါ၊ မစင်တွင်းသည်။
အတ္ထိ၊ ရှိသည်ဖြစ်ရာ၏။ အထ၊ ထိုအခါ၌၊ ပုရိသော၊ ယောက်ျားသည်၊ စာမ္မာ
ဘိတက္ကော၊ ပြင်းစွာသောအပူသည်နှိပ်စက်အပ်သောကိုယ်ရှိသည်ဖြစ်၍၊
စာမ္မပရေတော၊ ပြင်းစွာသောအပူသည် အစဉ်လိုက်အပ်သည်ဖြစ်၍၊ ကိ
ထန္တော၊ ပင်းပန်းသည်ဖြစ်၍၊ တထိဟော၊ တဏှာထစ်မက်မောသည်ဖြစ်၍၊
ဝိပါသိတော၊ ရေသောက်လိုသည်ဖြစ်၍၊ ဧကောယနေန၊ တကြောင်းတည်း
သော၊ မဂ္ဂေန၊ ခရီးဖြင့်၊ ထမေဝဂုထကူပံ၊ ထိုမစင်တွင်းသို့သာလျှင်၊ ပရေ
ဓာယံပတ္တနာယ၊ တောင့်တ၍၊ အာဂစ္ဆေယျ၊ ထာရာ၏။ ထရမနံ၊ ထို
ယောက်ျားကို၊ စက္ခုမာ၊ စက္ခုပဿာဒရှိသော၊ ပုရိသော၊ ယောက်ျားသည်။
ဒိဿာ၊ မြင်၍၊ ဝေံ၊ ဤသို့၊ ဝဒေယျ၊ ဆိုရာ၏။ ကိံဝဒေယျ၊ အသံအသံဆိုရာ

သနည်း၊ အယံတဝံပုရိသော၊ ဤအရှင်ယောကျ်ားသည်၊ ယထာ၊ အကြင်
အခြင်းအရာဖြင့်၊ ဣမံယေဝံဂုဏ်ကုပံ၊ ဤမစင်တွင်းသို့သာလျှင်၊ အာဂ
မိဿာတ်၊ ရောက်လတ္တံ့၊ တထာ၊ ထိုအခြင်းအရာဖြင့်၊ ပဒိုပန္နော၊ ကျင့်၏၊
တထာစ၊ ထိုအခြင်းအရာဖြင့်လည်း၊ ဣရိယတိ၊ လုံ့လပြု၍သွား၏၊ တဗ္ဗမဂ္ဂံ၊
ထိုရောက်ကြောင်းခရီးကိုလည်း၊ သမာရူဠော၊ တက်၏၊ ဣတိဇံ၊ ဤသို့၊
ဝဒေယျ၊ ဆိုရာ၏၊ အပရေန၊ တပါးသော၊ သမယေန၊ အခါ၌၊ တမေနံ၊
ထိုသွားသောယောကျ်ားကို၊ တထိံဂုဏ်ကုပေ၊ ထိုမစင်တွင်း၌၊ ပပတိတံ၊
ကျသော၊ ဒုက္ခံဆင်းရဲသော၊ တိဗ္ဗံပြင်းထွစွာသော၊ ကဇုကံ၊ ကြမ်းထွစွာ
သော၊ ဝေဒနံ၊ ဝေဒနာကို၊ ဝေဒိယမာနံ၊ ခံစားရသည်ကို၊ ပသောယျ၊ ယထာ၊
မြင်ရာသကဲ့သို့၊ သာရိပုတ္တ၊ သာရိပုတ္တရာ၊ ဝေမေဝခေါ၊ ဤအတူသာလျှင်၊
အဟံ၊ ငါထုရားသည်၊ ဣမ၊ ဤလောက၌၊ ဧကန္တံ၊ အချို့သော၊ ပုဂ္ဂလံ၊ ပုဂ္ဂိုလ်
ကို၊ ဇံ၊ ဤဆိုလတ္တံ့သောနည်းဖြင့်၊ စေတော၊ စိတ်ကို၊ စေတဿ၊ ငါထုရား
၏စိတ်ထော်ဖြင့်၊ ပရိစ္စ၊ ပိုင်းခြား၍၊ ပဇာနာမိ၊ အပြားအားဖြင့်သိ၏၊ ယထာ၊
အကြင်အခြင်းအရာဖြင့်၊ ကာယဿ၊ ခန္ဓာကိုယ်၏၊ ဘေဒါ၊ ပျက်ခြင်း
ကြောင့်၊ မရဏာ၊ သေသည်မှ၊ ပရံ၊ နောက်၌၊ တိရုတ္တန္တယောနိ၊ တိရုတ္တန္တ
သံ၌၊ ဥပပဇ္ဇိဿတိ၊ ဖြစ်လတ္တံ့၊ တထာ၊ ထိုသို့သောအခြင်းအရာဖြင့်၊ အယံ
ပုဂ္ဂလော၊ ဤပုဂ္ဂိုလ်သည်၊ ပဒိုပန္နော၊ ကျင့်၏၊ တထာစ၊ ထိုအခြင်းအရာဖြင့်
လည်း၊ ဣရိယတိ၊ လုံ့လပြု၍ကျင့်၏၊ တဗ္ဗမဂ္ဂံ၊ ထိုခရီးကိုလည်း၊ သမာရူဠော၊
တက်၏၊ ဣတိဇံ၊ ဤသို့၊ ပဇာနာမိ၊ အပြားအားဖြင့်သိ၏၊ တမေနံ၊ ထိုပုဂ္ဂိုလ်ကို၊
အပရေန၊ တပါးသော၊ သမယေန၊ အခါ၌၊ ဝိသုဒ္ဓေန၊ အထူးသဖြင့်စင်ကြယ်
သော၊ အတိက္ကန္တမာနုဿကေန၊ လူတို့၏စက္ခုပဿာဒကိုလွန်၍ရူပါရုံကို
မြင်ခြင်းငှါ စွမ်းနိုင်သော၊ ဒိဗ္ဗန္တစက္ခုနာ၊ ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့်၊ ကာ
ယဿ၊ ခန္ဓာကိုယ်၏၊ ဘေဒါ၊ ပျက်ခြင်းကြောင့်၊ မရဏာ၊ သေသည်မှ၊ ပရံ၊
နောက်၌၊ တိရုတ္တန္တယောနိ၊ တိရုတ္တန္တသံ၌၊ ဥပပဇ္ဇိ၊ ဖြစ်သည်ကို၊ ဒုက္ခံ၊
ဆင်းရဲသော၊ တိဗ္ဗံပြင်းထွစွာသော၊ ကဇုကံ၊ ကြမ်းထွစွာသော၊ ဝေဒနံ၊
ဝေဒနာကို၊ ဝေဒိယမာနံ၊ ခံစားရသည်ကို၊ ပဿာမိ၊ မြင်ထော်မှု၏၊ သာရိ
ပုတ္တ၊ သာရိပုတ္တရာ၊ ဣမပ၊ ဤလောက၌၊ အဟံ၊ ငါထုရားသည်၊ ဧကန္တံ၊
အချို့သော၊ ပုဂ္ဂလံ၊ ပုဂ္ဂိုလ်ကို၊ ဇံ၊ ဤဆိုလတ္တံ့သောနည်းဖြင့်၊ စေတော၊
စိတ်ကို၊ စေတဿ၊ ငါထုရား၏စိတ်ထော်ဖြင့်၊ ပရိစ္စ၊ ပိုင်းခြား၍၊ ပဇာနာမိ၊
အပြားအားဖြင့်သိ၏၊ ယထာ၊ အကြင်အခြင်းအရာဖြင့်၊ ကာယဿ၊ ခန္ဓာ
ကိုယ်၏၊ ဘေဒါ၊ ပျက်ခြင်းကြောင့်၊ မရဏာ၊ သေသည်မှ၊ ပရံ၊ နောက်၌၊

ပေတ္တိဝိသယံ၊ ပြိက္ခာသံသန္တိ၊ ဥပပဇ္ဇိသယတိ၊ ဖြစ်ထက္ကံ၊ တထာ၊ ထိုအခြင်းအရာ
 ဖြင့်၊ အယံပုဂ္ဂသော၊ ဤပုဂ္ဂိုလ်သည်။ ပဋိပန္နော၊ ကျင့်၏။ တထာ၊ ထိုသို့
 သောအခြင်းအရာဖြင့်လည်း။ ဣရိယတိ၊ လုံ့လပြု၍ကျင့်၏။ တဥ္စမဂ္ဂံ၊ ထိုခရီး
 သို့လည်း။ သမာဂ္ဂုဇ္ဇော၊ တက်၏။ ဣတိ၊ ဤသို့။ ပဇာနာမိ၊ အပြားအားဖြင့်
 ထိတော်မူ၏။ အပရေန၊ တပါးသော၊ သမယေန၊ အခါ၌။ တမေနံ၊ ထို
 ပုဂ္ဂိုလ်ကို၊ ဝိသုဒ္ဓေန၊ အထူးသဖြင့် စင်ကြယ်သော။ အတိက္ကန္တ၊ မာနုဿ
 ကေန၊ လူတို့၏စက္ခုပဿာဒကို လွန်၍ပါရုံကိုမြင်ခြင်းငှါ စွမ်းနိုင်သော၊
 ဒိဗ္ဗဗုဒ္ဓံ စက္ခုနာ၊ ဒိဗ္ဗစက္ခု အဘိညာဉ်ဖြင့်၊ ကာယဿ၊ ခန္ဓာ ကိုယ်၏၊
 ဘေဒါ၊ ပျက်ခြင်းကြောင့်၊ မရတာ၊ သေသည်မှ၊ ပရံ၊ နောက်၌၊ ပေတ္တိဝိသယံ၊
 ပြိက္ခာသံသန္တိ၊ ဥပပဇ္ဇိ၊ ဖြစ်သည်ကို၊ ဒုက္ခဗဟုလံ၊ ဒုက္ခသာလျှင်များသော။ ဝေဒ
 နံ၊ ဝေဒနာကို၊ ဝေဒိယမာနံ၊ ခံစားရသည်ကို။ ပဿာမိ၊ မြင်တော်မူ၏။ သမဂ္ဂိ
 ပုတ္တံ၊ သာရိပုတ္တရာ။ သေယျထာဝီ၊ ဥပမာမည်သည်ကား။ ဝိသမေ၊ မည်
 မညွှတ်သော။ ဘူဒိဘာဂေ၊ မြေအတို၌။ ဇာတော၊ ပေါက်ရောက်သော၊
 ရူးက္ခာ၊ သစ်ပင်သည်။ တဗုပတ္တ ပယာသော၊ ပါးသောတံင်လွှာကဲ့သို့ကြ
 သောအရှက်ရှိ၏။ ကဗရုစ္ဆာယော၊ ပြောက်ကြားသောအရိပ်ရှိ၏။ အထ၊
 ထိုအခါ၌၊ ပုရိသော၊ ယောက်ျားသည်၊ စာမ္ဘာဘိတက္ခော၊ ပြင်းစွာသောအပူ
 သည်နှင့်စက်အပ်သော ကိုယ်ရှိသည်ဖြစ်၍၊ စာမ္မပရေတော၊ ပြင်းစွာသော
 အပူ သည်အစဉ်လိုက်အပ်သည်ဖြစ်၍၊ ကိလန္တော၊ ပင်မန်းသည်ဖြစ်၍၊ တထိ
 တော၊ တဏှာတစ်မက်မောသည်ဖြစ်၍၊ ဝိပါသိတော၊ ရေသောက်လိုသည်
 ဖြစ်၍၊ ဧကောယနေန၊ တကြောင်းတည်းသော၊ မဂ္ဂေန၊ ခရီးဖြင့်၊ တမေဝရက္ခံ၊
 ထိုသစ်ပင်ကိုသာလျှင်၊ ပဏိဝာယ၊ တောင့်တ၍၊ အာဂမ္ဘေယျ၊ ထား၏။
 တမေနံ၊ ထိုယောက်ျားကို၊ စက္ခုမာ၊ စက္ခုပဿာဒ ရှိသော၊ ပုရိသော၊
 ယောက်ျား သည်။ ဒိတ္တာ၊ မြင်၍၊ ဝေံ၊ ဤသို့၊ ဝဒေယျ၊ ဆိုရာ၏။ ကိံဝဒေယျ၊
 အဘယ်သို့ဆိုရာသည်။ အယံတဝံပုရိသော၊ ဤအရှင်ယောက်ျားသည်၊
 ယထာ၊ အကြင်သို့သောအခြင်းအရာဖြင့်၊ ဣမံယေဝရက္ခံ၊ ဤသစ်ပင်သို့သာ
 လျှင်၊ အာဂမိယတိ၊ ရောက်လတ္တံ့၊ တထာ၊ ထိုသို့သောအခြင်းအရာဖြင့်၊
 ပဇ္ဇုပန္နော၊ ကျင့်၏။ တထာ၊ ထိုသို့သောအခြင်းအရာဖြင့်လည်း။ ဣရိယတိ၊
 လုံ့လပြု၍ကျင့်၏။ တဥ္စမဂ္ဂံ၊ ထိုရောက်ကြောင်းခရီးကိုလည်း။ သမာဂ္ဂုဇ္ဇော၊
 တက်၏။ ဣတိဝေံ၊ ဤသို့၊ ဝဒေယျ၊ ဆိုရာ၏။ အပရေန၊ တပါးသော၊ သမယေန
 အခါ၌၊ တဿရက္ခာဿ၊ ထိုအရှက်ကြီးသာသစ်ပင်၏၊ သာယာယ၊ ကြီးသာ
 အရိပ်၌၊ နိထိန္နံ၊ ထိုင်သည်လည်း ဖြစ်သော၊ နိပ္ပန္တံ၊ တေမ္ပင်သည်

လည်းဖြစ်သော၊ တမေနံ၊ ထိုယောကျ်ားကို၊ ဒုက္ခဗဟုလံ၊ ဆင်းရဲခြင်း
သာလျှင် များသော၊ ဝေဒနံ၊ ဝေဒနာကို၊ ဝေဒိယမာနံ၊ ခံစားရသည်ကို၊
ပဿယျယထာ၊ မြင်ရာသကဲ့သို့၊ ဝေမေဝ၊ ဤအတူသာလျှင်၊ သာရိ
ပုတ္တ၊ သာရိပုတ္တရာ၊ အဟံ၊ ငါတုရားသည်၊ ဣဝ၊ ဤလောက၌၊ ဧကစ္စံ၊ အချို့
သော၊ ပုဂ္ဂလံ၊ ပုဂ္ဂိုလ်ကို၊ ဝေံ၊ ဤသို့ဆိုလတ္တံ့ သော နည်းဖြင့်၊ စေတော၊
စိတ်ကို၊ စေတသာ၊ ငါတုရား၏ စိတ်တော်ဖြင့်၊ ပရိဂ္ဂ၊ ပိုင်းခြား၍၊ ပဇာ
နာမိ၊ အပြားအားဖြင့် သိတော်မူ၏၊ ယထာ၊ အကြင် အခြင်းအရာဖြင့်၊
ကာယ သာ၊ ခန္ဓာကိုယ်၏၊ ဘေဒါ၊ ပျက်ခြင်းကြောင့်၊ မရတာ၊ သေသည်မှ၊
ပရံ၊ နောက်၌၊ ပေတ္တိဝိသယံ၊ ပြိတ္တာထံ၌၊ ဥပပဇ္ဇိဿတိ၊ ဖြစ်လတ္တံ့၊ ထထာ၊
ထိုသို့သောအခြင်းအရာဖြင့်၊ အယံပုဂ္ဂလော၊ ဤပုဂ္ဂိုလ်သည်၊ ပဋိပန္နော၊
ကျင့်၏၊ တထာစ၊ ထိုသို့သောအခြင်းအရာဖြင့်လည်း၊ ဣရိယတိ၊ လုံ့ ထပြု၍
ကျင့်၏၊ တဗ္ဗမဂ္ဂံ၊ ထိုခရီးကိုလည်း၊ သမာရုဋ္ဌော၊ ထက်၏၊ ဣတိ၊
ဤသို့၊ ပဇာနာမိ၊ အပြားအားဖြင့်သိတော်မူ၏၊ အပရေန၊ တပါးသော၊ သမ
ယေန၊ အခါ၌၊ တမေနံ၊ ထိုပုဂ္ဂိုလ်ကို၊ ဝိသုဒ္ဓေန၊ အထူးသဖြင့်စင်ကြယ်လော၊
အတိက္ကန္တမာနုဿကေန၊ လူတို့၏စက္ခုပသာဒကိုလွန်၍ ချပါရုံကိုမြင်ခြင်း
၎၊ စွမ်း နှိုင်းသော၊ ဒိဗ္ဗဗုဒ္ဓစက္ခုနာ၊ ဒိဗ္ဗစက္ခု အဘိညာဉ်ဖြင့်၊ ကာယသာ၊ ခန္ဓာ
ကိုယ်၏၊ ဘေဒါ၊ ပျက်ခြင်းကြောင့်၊ မရတာ၊ သေသည်မှ၊ ပရံ၊ နောက်၌၊
ပေတ္တိဝိသယံ၊ ပြိတ္တာထံ၌၊ ဥပပဇ္ဇိ၊ ဖြစ်သည်ကို၊ ဒုက္ခဗဟုလံ၊ ဒုက္ခသာလျှင်
များသော၊ ဝေဒနံ၊ ဝေဒနာကို၊ ဝေဒိယမာနံ၊ ခံစားရသည်ကို၊ ပဿယိ မြင်
တော်မူ၏၊ သာရိပုတ္တ၊ သာရိပုတ္တရာ၊ ဣဝပန၊ ဤလောက၌၊ အဟံ၊ ငါတုရား
သည်၊ ဧကစ္စံ၊ အချို့သော၊ ပုဂ္ဂလံ၊ ပုဂ္ဂိုလ်ကို၊ ဝေံ၊ ဤသို့ဆိုလတ္တံ့ သော နည်းဖြင့်၊
စေတော၊ စိတ်ကို၊ စေတသာ၊ ငါတုရား၏ စိတ်တော်ဖြင့်၊ ပရိဂ္ဂ၊ ပိုင်းခြား၍၊
ပဇာနာမိ၊ အပြားအားဖြင့်သိတော်မူ၏၊ ယထာ၊ အကြင်အခြင်းအရာဖြင့်၊
ကာယ သာ၊ ခန္ဓာကိုယ်၏၊ ဘေဒါ၊ ပျက်ခြင်းကြောင့်၊ မရတာ၊ သေသည်မှ၊
ပရံ၊ နောက်၌၊ မနုဿထု၊ လူ့ ထံ၌၊ ဥပပဇ္ဇိဿတိ၊ ဖြစ်လတ္တံ့၊ ထထာ၊ ထို
အခြင်းအရာဖြင့်၊ အယံပုဂ္ဂလော၊ ဤပုဂ္ဂိုလ်သည်၊ ပဋိပန္နော၊ ကျင့်၏၊ တထာ
စ၊ ထိုသို့သောအခြင်းအရာဖြင့်လည်း၊ ဣရိယတိ၊ လုံ့ ထပြု၍ကျင့်၏၊ တဗ္ဗမဂ္ဂံ
ထိုခရီးသို့လည်း၊ သမာရုဋ္ဌော၊ ထက်၏၊ ဣတိ၊ ဤသို့၊ ပဇာနာမိ၊ အပြားအား
ဖြင့်သိတော်မူ၏၊ အပရေန၊ တပါးသော၊ သမယေန၊ အခါ၌၊ တမေနံ၊ ထိုပုဂ္ဂိုလ်
ကိုဝိသုဒ္ဓေန၊ အထူးသဖြင့်စင်ကြယ်သော၊ အတိက္ကန္တမာနုဿကေန၊ လူတို့
၏စက္ခုပသာဒကိုလွန်၍ ချပါရုံကိုမြင်ခြင်း၎၊ စွမ်း နှိုင်းသော၊ ဒိဗ္ဗဗုဒ္ဓစက္ခုနာ

ဒိဗ္ဗစက္ခု အတိညာဉ်ဖြင့်၊ ကာယဿ၊ ခန္ဓာကိုယ်၏၊ ဘေဒါ၊ ပျက်ခြင်း
 ကြောင့်၊ မရဏာ၊ သေသည်မှ၊ ပရိ၊ နောက်၌၊ မနုဿေသု၊ လူ့ဘုံတို့၌၊ ဥပ
 ပန္နံ၊ ဖြစ်သည်ကို၊ သုခဗဟုလံ၊ သုခများသော၊ ဝေဒနံ၊ ဝေဒနာကို၊ ဝေဒိယမာ
 နံ၊ ခံစားရသည်ကို၊ ပဿာမိ၊ မြင်တော်မူ၏၊ သာရိပုတ္တံ၊ သာရိပုတ္တရာ၊ သေ
 ယျထာဝရံ၊ ဥပမာမည်သည်ကား၊ သမေ၊ ညီညွတ်သော၊ ဘူမိတာဂေ၊ မြေ
 အဘို့၌၊ ဇာတော၊ ပေါက်ရောက်သော၊ ရုက္ခော၊ သစ်ပင်သည်၊ ဗဟလဇက္က
 ပလာသော၊ မပြတ်မလပ်တစ်ထည်းသော အရှက်ရှိ၏၊ သန္တုတ္ထယော၊
 ကျောက်ထီး၊ မိုးသကဲ့သို့ ထခဲနက်သော အရိပ်ရှိ၏၊ အထ၊ ထိုအခါ၌၊ ပုဂိ
 သော၊ ယောက်ျားသည်၊ စာမ္မာဘိတက္ကော၊ ပြင်းစွာသော အပူသည် နှိပ်စက်
 အပ်သော ကိုယ်ရှိသည် ဖြစ်၍၊ စာမ္မပရေတော၊ ပြင်းစွာသော အပူသည် အစဉ်
 လိုက်အပ်သည် ဖြစ်၍၊ ကိသန္ဓေ၊ ပင်ပန်းသည် ဖြစ်၍၊ တထိတော၊ တဏှာ
 ထပ်မက်မောသည် ဖြစ်၍၊ ဝိပါသိတော၊ ရေသောက်လိုသည် ဖြစ်၍၊ ကော
 ယနေနံ၊ တကြောင်းတည်းသော၊ မဂ္ဂေန၊ ခရီးဖြင့်၊ တမေဝရက္ခံ၊ ထိုသစ်ပင်
 ကိုသာလျှင်၊ ပဏိဓာယ၊ ထောင့်တ၍၊ အာဂစ္ဆေယျ၊ ထာရာ၏၊ တမေနံ ထို
 ယောက်ျားကို၊ စက္ခု၊ မာ၊ စက္ခုပသာဒရှိသော၊ ပုဂိသော၊ ယောက်ျားသည်၊
 ဒိသ္မာ၊ မြင်၍၊ ဝေ၊ ဤသို့၊ ဝဒေယျ၊ ဆိုရာ၏၊ ကိ၊ ဝဒေယျ၊ အဘယ်သို့ဆိုရာ
 သနည်း၊ အယံဘဝံ ပုဂိသော၊ ဤအရှင်ယောက်ျားသည်၊ ယထာ၊ အကြင်
 အခြင်းအရာဖြင့်၊ ဣမမေဝရက္ခံ၊ ဤသစ်ပင်သို့သာလျှင်၊ အာဂမိဿတိ၊
 ရောက်သတ္တံ၊ တထာ၊ ထိုသို့သော အခြင်းအရာဖြင့်၊ ပဒိပန္နော၊ သွား၏၊
 တထာစ၊ ထိုသို့သော အခြင်းအရာဖြင့်လည်း၊ ဣဂိယတိ၊ လုံ့လပြု၍ သွား၏၊
 တစ္စမဂ္ဂံ၊ ထိုရောက်ကြောင်းခရီးကိုလည်း၊ ထမာရုဇ္ဇော၊ တက်၏၊ ဣတိ ဝေ၊
 ဤသို့၊ ဝဒေယျ၊ ဆိုရာ၏၊ အပရေနံ၊ ထပါးသော၊ သမယေန၊ အခါ၌၊ တဿ
 ရုက္ခဿ၊ ထိုအရှက်ထူထဲသော သစ်ပင်၏၊ သာယာယ၊ ချမ်းသာသော
 အရိပ်၌၊ နိသိန္နံ၊ ထိုင်သည်လည်း ဖြစ်သော၊ နိပ္ပန္နံ၊ ဝါ၊ ထျောင်းသည်လည်း
 ဖြစ်သော၊ တမေနံ၊ ထိုယောက်ျားကို၊ သုခဗဟုလံ၊ သုခများသော၊ ဝေဒနံ၊
 ဝေဒနာကို၊ ဝေဒိယမာနံ၊ ခံစားရသည်ကို၊ ပဿေယျ၊ သေ ယျထာဝရံ၊ မြင်ရာ
 သကဲ့သို့၊ ဧဝမေဝခေါ၊ ဤအတူသာလျှင်၊ သာရိပုတ္တံ၊ သာရိပုတ္တရာ၊ ဣစ၊
 ဤသွားအဖို့၊ အယံ၊ ငါဘုရားသည်၊ ကေစွံ၊ အချို့သော၊ ပုဂ္ဂလံ၊ ပုဂ္ဂိုလ်ကို၊
 ဝေ၊ ဤဆိုသတ္တံ သောနည်းဖြင့်၊ စေတော၊ စိတ်ကို၊ စေထသာ၊ ငါဘုရား၏
 စိတ်ထော်ဖြင့်၊ ပရိဂ္ဂံ၊ ပိုင်းခြား၍၊ ပဇာနာမိ၊ အပြားအားဖြင့် သိထော်မူ၏၊
 ယထာ၊ အကြင် အခြင်းအရာဖြင့်၊ ကာယဿ၊ ခန္ဓာကိုယ်၏၊ ဘေဒါ၊ ပျက်ခြင်း

ခြင်းကြောင့်၊ မရဏာ၊ သေသည်မှာ၊ ပရံ၊ နောက်၌၊ မနုဿေသု၊ လူ့ဘုံတို့၌၊ ဥပပဇ္ဇိဿတိ၊ ဖြစ်လတ္တံ့၊ ဣဏာ၊ ထိုသို့သော အခြင်း အရာဖြင့်၊ အယံ ပုဂ္ဂလော၊ ဤပုဂ္ဂိုလ်သည်၊ ပဗ္ဗိပဇ္ဇော၊ ကျင့်၏၊ တထာစ၊ ထိုသို့သောအခြင်း အရာဖြင့်လည်း၊ ဣရိယတိ၊ လုံ့လပြု၍ကျင့်၏၊ တဗ္ဗမဂ္ဂံ ထိုရောက်ကြောင်း ခရီးကိုလည်း၊ သမာရုဠော၊ တက်၏၊ ဣတိ၊ ဤသို့၊ ပဇာနာမိ၊ အပြားအားဖြင့် သိထော်မူ၏၊ အပရေန၊ တပါးသော၊ သမယေန၊ အခါ၌၊ တမေနံ၊ ထိုပုဂ္ဂိုလ် ကို၊ ဝိသုဒ္ဓေန၊ အထူးသဖြင့် စင်ကြယ်သော၊ အတိက္ကန္တ မာနုဿကေန၊ လူတို့ ၏ကျွဲပဿဒကို လွန်၍ ရူပါရုံကို မြင်ခြင်းငှာစွမ်းနိုင်သော၊ ဒိဗ္ဗဗ္ဗန စက္ခုနာ၊ ဒိဗ္ဗစက္ခု အဘိညာဉ်ဖြင့်၊ ကာယဿ၊ ခန္ဓာကိုယ်၏၊ ဘေဒါ၊ ပျက်ခြင်းကြောင့်၊ မရဏာ၊ သေသည်မှာ၊ ပရံ၊ နောက်၌၊ မနုဿေသု၊ လူ့ဘုံ တို့၌၊ ဥပပဇ္ဇိ၊ ဖြစ်သည်ကို၊ သုခဗဟုယံ၊ ချမ်းသာများသော၊ ဝေဒနံ၊ ဝေဒနာ ကို၊ ဝေဒိယမာနံ၊ ခံစားရသည်ကို၊ ပဿာမိ၊ မြင်တော်မူ၏၊ ဩာရိပုတ္တ၊ သာရိပုတ္တရာ၊ ဣပဒ၊ ဤလောက၌၊ အဟံ၊ ငါတုရားသည်၊ ဧကန္တံ၊ အရှို သော၊ ပုဂ္ဂလံ၊ ပုဂ္ဂိုလ်ကို၊ ဧံ၊ ဤဆို လတ္တံ့သော နည်းဖြင့်၊ စေတော၊ စိတ်ကို၊ စေတယာ၊ ငါတုရား၏စိတ်တော်ဖြင့်၊ ပရိစ္ဆာ၊ ပိုင်းခြား၍၊ ပဇာနာမိ၊ အပြားအားဖြင့်သိ၏၊ ဣဏာ၊ အကြင် အခြင်းအရာဖြင့်၊ ကာယဿ၊ ခန္ဓာ ကိုယ်၏၊ ဘေဒါ၊ ပျက်ခြင်းကြောင့်၊ မရဏာ၊ သေသည်မှာ၊ ပရံ၊ နောက်၌၊ သုဂတိံ၊ ကောင်းသောသူတို့၏ ထားရာဖြစ်သော၊ သဂ္ဂံ၊ ရူပါရုံစသည်တို့ဖြင့် တင့်တယ်သော၊ လောကံ၊ နတ်ပြည်၌၊ ဥပပဇ္ဇိဿတိ၊ ဖြစ်လတ္တံ့၊ ဣဏာ၊ ထို အခြင်းအရာဖြင့်၊ အယံ ပုဂ္ဂလော၊ ဤပုဂ္ဂိုလ်သည်၊ ပဗ္ဗိပဇ္ဇော၊ ကျင့်၏၊ တထာ စ၊ ထိုအခြင်းအရာဖြင့်လည်း၊ ဣရိယတိ၊ လုံ့လပြု၍ကျင့်၏၊ တဗ္ဗမဂ္ဂံ၊ ထို ခရီး ကိုလည်း၊ သမာရုဠော၊ တက်၏၊ ဣတိ၊ ဤသို့၊ ပဇာနာမိ၊ အပြားအားဖြင့် သိထော်မူ၏၊ အပရေန၊ တပါးသော၊ သမယေန၊ အခါ၌၊ တမေနံ၊ ထိုပုဂ္ဂိုလ် ကို၊ ဝိသုဒ္ဓေန၊ အထူးသဖြင့်စင်ကြယ်သော၊ အတိက္ကန္တ မာနုဿကေန၊ လူတို့ ၏ကျွဲပဿဒကို လွန်၍ ရူပါရုံကို မြင်ခြင်းငှာစွမ်းနိုင်သော၊ ဒိဗ္ဗဗ္ဗန စက္ခုနာ၊ ဒိဗ္ဗစက္ခု အဘိညာဉ်ဖြင့်၊ ကာယဿ၊ ခန္ဓာကိုယ်၏၊ ဘေဒါ၊ ပျက်ခြင်း ကြောင့်၊ မရဏာ၊ သေသည်မှာ၊ ပရံ၊ နောက်၌၊ သုဂတိံ၊ ကောင်းမှုကိုပြုသော သူတို့၏ ထားရာဖြစ်သော၊ သဂ္ဂံ၊ ရူပါရုံစသည်တို့ဖြင့် တင့်တယ်သော၊ လောကံ၊ နတ်ပြည်၌၊ ဥပပဇ္ဇိ၊ ဖြစ်သည်ကို၊ ဧကန္တသုခံ၊ စင်စစ်ချမ်းသာသော၊ ဝေဒနံ၊ ဝေဒနာကို၊ ဝေဒိယမာနံ၊ ခံစားရသည်ကို၊ ပဿာမိ မြင်တော်မူ၏၊ သာရိပုတ္တ၊ သာရိပုတ္တရာ၊ သေယျထာဝရံ၊ ဥပမာမည်သည်ကား၊ ယောပါ

သာဒေါ။ အကြင်ပြာသာဒ်ရှည်သည်။ အဿ၊ ရှိသည်ဖြစ်ရာ၏။ ယတြ၊ ထို
 ပြာသာဒ်ရှည်၌၊ ဥဇ္ဈိတ္တာဝလိတ္တံ၊ အတွင်းဒေသအင်းကတေတို့ဖြင့် လိမ်းကျ
 အပ်သော။ နိဝါတံ၊ လေတိတ်သော။ ဖုသိတဂ္ဂလံ၊ ကောင်းစွာစိတ်အပ်သော
 ထံခါးရှက်ရှိသော။ ဝိဟိတဝါတပါနံ၊ ကောင်းစွာ စိတ်အပ်သော ပြတင်း
 ရှိသော။ ယံကုဇာဂါရံ၊ အကြင် အထွဋ်တပ်သော အိပ်ရာတိုက်ခမ်းသည်။
 အဿ၊ ရှိသည်ဖြစ်ရာ၏။ တတြိ၊ ထိုအိပ်ရာတိုက်ခမ်း၌။ ဂေါဏကတ္ထတေ၊
 ထက်လေးသစ်ထက်ရှည် သောအမွှေးရှိသော ဖျာကော်ဖောဖြင့် ခင်းအပ်
 သော။ ပဓိကတ္ထတေ၊ သားမွှေးဖြင့် ပြီးသော ဖြူသောအခင်းဖြင့် ခင်းအပ်
 သော။ ပဗုလိကတ္ထတေ၊ တခဲနက်နီသော အဆင်းရှိသော သားမွှေးဖြင့်
 ပြီးသော အခင်းဖြင့်ခင်း အပ်သော။ ကဒလိဗိဂပဝရ ပစ္စတ္ထရတေ၊ မြတ်
 သောဝန်ပိုင် ရေအခင်း ရှိသော။ သဥတ္တရန္တဒေါ၊ အထက်၌ ကျက်အပ်
 သောနိစွားသောဗိတာနံနှင့် တကွဖြစ်သော။ ဥဘာတောလောဟိတကုပဝ
 နေ၊ နှစ်ဘက်မှခြေအုံးခေါင်းအုံရှိသော။ ပလ္လကော၊ အခြေ၌သားရဲရှင်
 ထုတ်သော ပလ္လင်သည်။ အဿ၊ ရှိသည်ဖြစ်ရာ၏။ အထ၊ ထိုအခါ၌။ ဝရိ
 သော၊ ယောက်ျားသည်။ စာမ္မာဘိတက္ကော၊ ပြင်းစွာသော အပူသည်နှိပ်
 စက်အပ်သောကိုယ်ရှိသည်ဖြစ်၍။ အဗ္ဗပဓေတော၊ ပြင်းစွာသောအပူသည်
 အစဉ်လိုက်အပ်သည်ဖြစ်၍။ ကိလန္တော၊ မင်ပန်းသည်ဖြစ်၍။ တထိတော၊
 တဏှာဘစ်မက်မောသည်ဖြစ်၍။ ဝိပါသိတော၊ ရေသောက်လိုသည်ဖြစ်၍။
 ဧကာယနေ၊ တကြောင်းတည်းသော။ မဂ္ဂေန၊ ခရီးဖြင့်။ တမေဝပါသာဒံ၊ ထို
 ပြာသာဒ်ရှည်ကိုသာလျှင်။ ပဏိခာယ၊ တောင့်တ၍။ အာဂစ္ဆယျ၊ ထာရာ၏။
 တမေနံ၊ ထိုပုဂ္ဂိုလ်ကို စက္ခုမာ၊ မျက်စိအမြင်ရှိသော၊ ဝရိသော၊ ယောက်ျား
 သည်းဒိသ္မာ၊ မြင်၍။ ဧံ၊ ဤသို့။ ဝဒေယျ၊ ဆိုရာ၏။ ကိ၊ ဝဒေယျ၊ အဘယ်သို့
 ဆိုရာသနည်း။ အသံဘဝံဝရိသော၊ ဤအရှင်ယောက်ျားသည်။ ယထာ၊ အ
 ကြင်အခြင်းအရာဖြင့်။ ဣဝံ၊ ယထာပါသာဒံ၊ ဤပြာသာဒ်ရှည်သို့သာလျှင်။ အာဂ
 ဝိသာတိ၊ ထာလတ္တံ။ တထာ၊ ထိုအခြင်းအရာဖြင့်။ ပဓိပန္နော၊ သွား၏။ တထာ
 စ၊ ထိုသို့သောအခြင်းအရာဖြင့်လည်း။ ဣရိယတိ၊ လုံ့လပြု၍သွား၏။ တဗ္ဗ
 မဂ္ဂံ၊ ထိုရောက်ကြောင်းခရီးကိုလည်း။ သမာရုဋ္ဌော၊ တက်၏။ ဣတိ၊ ဧံ၊ ဤသို့။
 ဝဒေယျ၊ ဆိုရာ၏။ အပဓေန၊ တပါးသော၊ သမယေန၊ အခါ၌။ တမေနံ၊ ထို
 ပုဂ္ဂိုလ်ကို။ တသ္မိံ၊ ပါသာဒေ၊ ထိုပြာသာဒ်ရှည်၌။ တသ္မိံ၊ ကုဇာဂါရေ၊ ထို
 အထွဋ်တပ်သောအိပ်ရာတိုက်ခမ်း၌။ တသ္မိံ၊ ပလ္လကေ၊ ထိုပလ္လင်၌။ နိယိ၊ ဤ
 ထိုင်နေသည်ကိုလည်းကောင်း။ နိပ္ပန္နံ၊ ပါ၊ လျောင်းသည်ကို လည်းကောင်း။

ကေန္တသုခံ၊ စင်စစ်ချမ်းသာသော၊ ဝေဒနံ၊ ဝေဒနာကို၊ ဝေဒိယမာနံ၊ ခံစားရ
 သည်ကို၊ ပဿယျ၊ ယထာ၊ မြင်ရာသကဲ့သို့၊ သာရိပုတ္တ၊ သာရိပုတ္တရာ၊
 ဝေမေဝခေါ၊ ဤအတူသာလျှင်၊ အဟံ၊ ငါတုရားသည်၊ ဣဝေ၊ ဤထောကန္တံ၊
 ကေစ္စံ၊ အချိုးသော၊ ပုဂ္ဂလံ၊ ပုဂ္ဂိုလ်ကို၊ ဝေံ၊ ဤဆိုလတ္တံ့၊ သောနည်းဖြင့်၊ စေ
 တော၊ စိတ်ကို၊ စေတဿ၊ ငါတုရား၏စိတ်ထော်ဖြင့်၊ ပရိစ္စ၊ ပိုင်းခြား၍၊ ပဇာ
 နာမိ၊ အပြားအားဖြင့် ထိတော်မူ၏၊ ယထာ၊ အကြင်အခြင်း အရာဖြင့်၊
 ကာယဿ၊ ခန္ဓာကိုယ်၏၊ ဘေဒါ၊ ပျက်ခြင်းကြောင့်၊ မရဏာ၊ သေသည်မှ၊
 ပရံ၊ နောက်၌၊ သုဂတိံ၊ ကောင်းမှုကိုပြုသောသူတို့၏ ထားရာဖြစ်သော၊
 သဂ္ဂံ၊ ရူပါရုံစသည်တို့ဖြင့်တင့်တယ်သော၊ ယောကံ၊ နတ်ပြည်၌၊ ဥပပဇ္ဇိဿ
 တိ၊ ဖြစ်လတ္တံ့၊ ယထာ၊ ထိုအခြင်းအရာဖြင့်၊ အယံ ပုဂ္ဂိုလ်သည်၊
 ပဗ္ဗိပန္နော၊ ကျင့်၏၊ တထာစ၊ ထိုအခြင်းအရာဖြင့်လည်း၊ ဣရိယတိ၊ လုံ့လပြု၍
 ကျင့်၏၊ တံစမဂ္ဂံ ထိုရောက်ကြောင်းခရီးကိုလည်း၊ သမာရုဠော၊ ထက်၏၊
 ဣဘိ၊ ဤသို့၊ ပဇာနာမိ၊ အပြားအားဖြင့်ထိတော်မူ၏၊ အပရေန၊ ထပါးသော၊
 သမယေန၊ အခါ၌၊ တမေနံ၊ ထိုပုဂ္ဂိုလ်ကို၊ ဝိသုဒ္ဓေန၊ အထူးသဖြင့်စင်ကြယ်
 သော၊ အတိက္ကန္တမာနုဿကေန၊ လူတို့၏ စက္ခုပဿာဒကိုလွန်၍ ရူပါရုံကို
 မြင်ခြင်းငှါစွမ်းနိုင်သော၊ ဒိဗ္ဗေနစက္ခုနာ၊ ဒိဗ္ဗစက္ခု အဘိညာဉ်ဖြင့်၊ ကာ
 ယဿ၊ ခန္ဓာကိုယ်၏၊ ဘေဒါ၊ ပျက်ခြင်းကြောင့်၊ မရဏာ၊ သေသည်မှ၊ ပရံ၊
 နောက်၌၊ သုဂတိံ၊ ကောင်းမှုကိုပြုသောသူတို့၏ ထားရာဖြစ်သော၊ သဂ္ဂံ၊
 ရူပါရုံစသည်တို့ဖြင့်တင့်တယ်သော၊ ယောကံ၊ နတ်ပြည်၌၊ ဥပပဇ္ဇံ၊ ဖြစ်သည်
 ကို၊ ကေန္တသုခံ၊ စင်စစ်ချမ်းသာသော၊ ဝေဒနံ၊ ဝေဒနာကို၊ ဝေဒိယမာနံ၊ ခံစား
 ရသည်ကို၊ ပဿာမိ၊ မြင်တော်မူ၏၊ သာရိပုတ္တ၊ သာရိပုတ္တရာ၊ ဣပေန၊
 ဤထောကန္တံ၊ အဟံ၊ ငါတုရားသည်၊ ကေစ္စံ၊ အချိုးသော၊ ပုဂ္ဂလံ၊ ပုဂ္ဂိုလ်ကို၊
 စေတော၊ စိတ်ကို၊ စေတဿ၊ ငါတုရား၏စိတ်ထော်ဖြင့်၊ ပရိစ္စ၊ ပိုင်းခြား၍၊
 ပဇာနာမိ၊ အပြားအားဖြင့်ထိ၏၊ ယထာ၊ အကြင် အခြင်း အရာဖြင့်၊ အာ
 သဝါနံ၊ အာသဝေါ တရားတို့၏၊ ခယာ၊ ကုန်ခြင်းကြောင့်၊ အနာသဝံ၊
 အာသဝေါ တရား မရှိသော၊ စေတောဝိရတ္တံ၊ စိတ်၏ ကိလေသာတို့မှ
 လွတ်ရာဖြစ်သော အရဟတ္တဖိုလ်ကိုလည်းကောင်း၊ ပညာဝိရတ္တံ၊ ကိလေ
 သာတို့မှ လွတ်ရာဖြစ်သော အရဟတ္တဖိုလ်ပညာကိုလည်းကောင်း၊ ဒိဗ္ဗေဝ
 ဓမ္မေ၊ မျက်မှောက်သော ကိုယ်၏အဖြစ်၌ သာလျှင်၊ သယံ၊ ကိုယ်တိုင်၊
 အဘိညာ အဘိညာယ၊ ထူးသော ဉာဏ်ဖြင့်ထိ၍၊ သန္တိကတွာ၊ မျက်
 မှောက်ပြု၍၊ ဥပသမ္ပန္နံ၊ ပြည့်စုံစေ၍၊ ဝိဟရိဿတိ၊ နေ့လတ္တံ့၊ တထာ၊

ထိုအခြင်းအရာဖြင့် အယံပုဂ္ဂလော၊ ဤပုဂ္ဂိုလ်သည်။ ပဋိပန္နော၊ ကျင့်၏။ တထာစ၊ ထိုအခြင်းအရာဖြင့်လည်း။ ဣရိယတိ၊ လုံ့လပြု၍ကျင့်၏။ တံစဝေဝံ၊ ထိုအရာကိုကြောင်း ခရီးကိုလည်း။ သမာဓိဗ္ဗော၊ တက်၏။ ဣတိ၊ ဤသို့။ ပဇာနာမိ၊ အပြားအားဖြင့်သိတော်မူ၏။ အပရေန၊ ထမားသော။ သမယေန၊ အခါ၌။ ကမေနံ၊ ထိုပုဂ္ဂိုလ်ကို။ အာသပနံ၊ အာသဝေါတရားတို့၏။ ခယာ၊ ဂုဏ်ဖြင့် ကြောင့်။ အနာသဝံ၊ အာသဝေါတရားမရှိသော။ စေတောပိရတ္တံ၊ မိတ်၏။ ကိယသာ၊ တို့မှလွတ်ရာဖြစ်သော အရဟတ္တဖိုလ်ကို လည်းကောင်း။ ပညာပိရတ္တံ၊ ကိလေသာတို့မှလွတ်ရာ ဖြစ်သော အရဟတ္တဖိုလ်ပညာကိုလည်းကောင်း။ ဒိဋ္ဌေဝဓမ္မေ၊ မျက်မှောက်သော ကိုယ်၏အဖြစ်၌သာလျှင်။ သယံ၊ ကိုယ်တိုင်။ အဘိညာအဘိညာယံ၊ ထူးသောဥာဏ်ဖြင့်သိ၍။ သန္တိကတွာ၊ မျက်မှောက်ပြု၍။ ဥပသမ္ပန္န၊ ပြည့်စုံစေ၍။ ဝိဟရန္တံ၊ နေသည်ကို။ ဧကန္တသုခံ၊ စင်စစ်ချမ်းသာသော။ ဝေဒနံ၊ ဝေဒနာကို။ ဝေဒယမာနံ၊ ခံစားရသည်ကို။ ပဿာမိ၊ မြင်တော်မူ၏။ သာရိပုတ္တ၊ သာရိပုတ္တရာ။ သေယျထာပိ၊ ဥပမာမည်သည် ကား။ အိန္ဒြေဝဒကာ၊ ကြည်ထင်သော ရေရှိသော။ သာတောဒကာ၊ မြန်မြတ်သော ရေရှိသော။ သိတောဒကာ၊ အေးသော ရေရှိသော။ သေတောဒကာ၊ ဖြူစင်သော ရေရှိသော။ သုပတိတ္ထာ၊ ကောင်းသော ဆိပ်ရှိသော။ ရမ္မဏိယာ၊ နှလုံးမွေ့လျော်သွယ် ရှိသော။ ပေါက္ခရဏိ၊ ရေကန်သည်။ အတ္ထိ၊ ရှိသည်ဖြစ်ရာ၏။ အသံသာ၊ ထိုရေကန်၏။ အပိဇ္ဇရေစ၊ အနီး၌လည်း။ ဒိဗ္ဗော၊ နတ်တို့၏ မွေ့လျော်ရာဖြစ်သော။ ဝနသဗ္ဗော၊ တောအုပ်သည်။ အဿ၊ ရှိသည် ဖြစ်ရာ၏။ အထ၊ ထိုအခါ၌။ ပုရိယော၊ ယောက်ျားသည်။ စာဗ္ဗဘိတက္ကော၊ ပြင်းစွာသော အပူသည်နှိပ်စက်အပ်သော ကိုယ်ရှိသည်ဖြစ်၍။ စာဗ္ဗပရေတော၊ ပြင်းစွာသော အပူသည်အစဉ်လိုက်အပ်သည်ဖြစ်၍။ ကိလန္တော၊ ပင်ပန်းသည်ဖြစ်၍။ တသိတော၊ တဏှာတပ်မက်မောသည်ဖြစ်၍။ ဝိပါသိတော၊ ရေသောက်လိုသည်ဖြစ်၍။ ဧဝယေန၊ ထကြောင်းတည်းသော။ မဂ္ဂေန၊ ခရီးဖြင့်။ ထမေဝ ပေါက္ခရဏံ၊ ထိုရေကန်ကိုသာလျှင်။ ပဏိဓယ၊ တောင့်တ၍။ အာဂဗ္ဗေယျ၊ ထာရာ၏။ တမေနံ၊ ထိုယောက်ျားကို။ စက္ခုမာ၊ မျက်စိ အမြင်ရှိသော။ ပုရိယော၊ ယောက်ျားသည်။ ဒိသ္မံ၊ မြင်၍။ ဝေဝံ၊ ဤသို့။ ဝဒေယျ၊ ဆိုရာ၏။ ကံဝဒေယျ၊ အဘိဗဟံသို့ ဆိုရာသနည်း။ ယထာ၊ အကြင်အခြင်းအရာဖြင့်။ ဣမံယေဝ ပေါက္ခရဏံ၊ ဤရေကန်သို့သာလျှင်။ အာဂမိသာတိ၊ လာလတ္တံ့။ တထာ၊ ထိုသို့သောအခြင်းအရာဖြင့်။ အယံဘဝံပုရိယော၊ ဤအရှင်ယောက်ျားသည်။

ပဋိပန္နော၊ သွား၏၊ တထာစ၊ ထိုသို့သော အခြင်းအရာဖြင့်လည်း၊ ဣရိယတံ၊
 လုံ့လပြု၍ သွား၏၊ တံစမဂ္ဂံ၊ ထိုရောက်ကြောင်းခရီးကိုလည်း၊ သမာဓုဋ္ဌော၊
 တက်၏၊ ဣတိဇံ၊ ဤသို့၊ ဝေဒယျ၊ ဆိုရာ၏၊ အပရေန၊ တပါးသော၊ သမယေန
 အခါ၌၊ တမေနံ၊ ထိုယောက်ျားကို၊ တံပေါက္ခရဏီ၊ ထိုရေကန်သို့၊ ဩဂါ
 ဟိတွာ၊ သက်ဝင်၍၊ နှာယိတွာစ၊ ရေချိုး၍လည်းကောင်း၊ ဝိဝိတွာစ၊ ရေသော်
 ၍လည်းကောင်း၊ သဗ္ဗဒရထကိဏမထပရိဋ္ဌာဟံ၊ အထုံးရုံသော ပူဇော်
 ခြင်းပင်ပန်းခြင်းအိုက်ခြင်းကို၊ ပဋိပ္ပဿန္တေတွာ၊ ငြိမ်းစေ၍၊ ပဂ္ဂုတ္တရိတွာ၊
 တဘန်တက်၍၊ တထိဝနုသဏ္ဍေ၊ ထိုတောအုပ်၌၊ နိဿိန္ဒဝါ၊ ထိုင်နေသည်
 လည်း ဖြစ်သော၊ နိပ္ပန္ဒဝါ၊ လျောင်းသည် လည်းဖြစ်သော၊ တမေနံ၊ ထို
 ယောက်ျားကို၊ ဧကန္တသုခံ၊ စင်စစ်ချမ်းသာသော၊ ဝေဒနံ၊ ဝေဒနာကို၊ ဝေဒိ
 ယမနံ၊ ခံစားရသည်ကို၊ ပဿေယျယထာ၊ မြင်ရာသကဲ့သို့၊ သာရိပုတ္တ၊
 သာရိပုတ္တရာ၊ အဟံ၊ ငါတုရားသည်၊ ဧဝမေဝခေါ၊ ဤအတူသာလျှင်၊ ဣဓေ၊
 ဤ၊ သာကန္တံ၊ ဧကန္တံ၊ အချို့သော၊ ပုဂ္ဂလံ၊ ပုဂ္ဂိုလ်ကို၊ ဧဝံ၊ ဤသို့ဆိုလတ္တံ့၊ သော
 နည်းဖြင့်၊ စေတော၊ စိတ်ကို၊ စေတသာ၊ ငါတုရား၏ စိတ်ထော်ဖြင့်၊ ပရိစ္စ၊
 ပိုင်းခြား၍၊ ပဇာနာမိ၊ အပြားအားဖြင့်သိ၏၊ “ယထာ၊ အကြင်အခြင်းအရာ
 ဖြင့်၊ အာသဝါနံ၊ အာသဝေါတရားတို့၏၊ ဝယာ၊ ကုန်ခြင်းကြောင့်၊ အနာသဝံ၊
 အာသဝေါတရားမရှိသော၊ စေတောဝိရတ္တိံ၊ စိတ်၏ ကိလေသာတို့မှ လွတ်ရာ
 ဖြစ်သော အရဟတ္တဖိုလ်ကို လည်းကောင်း၊ ပညာဝိရတ္တိံ၊ ကိလေသာတို့မှ
 လွတ်ရာဖြစ်သော အရဟတ္တဖိုလ် ပညာကိုလည်းကောင်း၊ ဒိဋ္ဌေဝဓမ္မေ၊
 မျက်မှောက်သောကိုယ်၏ အဖြစ်၌သာလျှင်၊ သယံ၊ ကိုယ်တိုင်၊ အဘိညာ
 အဘိညာယ၊ ထူးသော ဥပဇာတ်ဖြင့်သိ၍၊ သန္တိကတွာ၊ မျက်မှောက်ပြု၍၊
 ဥပသမ္ပန္နံ၊ ပြည့်စုံစေ၍၊ ဝိဟရိဿတိ၊ နေလတ္တံ့၊ တထာ၊ ထိုအခြင်းအရာဖြင့်၊
 အယံပုဂ္ဂလော၊ ဤပုဂ္ဂိုလ်သည်၊ ပဋိပန္နော၊ ကျင့်၏၊ တထာစ၊ ထိုအခြင်းအရာ
 ဖြင့်လည်း၊ ဣရိယတံ၊ လုံ့လပြု၍၊ တဗ္ဗမဂ္ဂံ၊ ထိုရောက်ကြောင်းခရီး
 ကိုလည်း၊ သမာဓုဋ္ဌော၊ တက်၏၊ ဣတိ၊ ဤသို့၊ ပဇာနာမိ၊ အပြားအားဖြင့်သိ
 ထော်မူ၏၊ အပရေန၊ တပါးသော၊ သမယေန၊ အခါ၌၊ တမေနံ၊ ထိုပုဂ္ဂိုလ်ကို၊
 အာသဝါနံ၊ အာသဝေါတရားတို့၏၊ ဝယာ၊ ကုန်ခြင်းကြောင့်၊ အနာသဝံ၊ အာ
 သဝေါတရားမရှိသော၊ စေတောဝိရတ္တိံ၊ စိတ်၏ ကိလေသာတို့မှ လွတ်ရာ
 ဖြစ်သော အရဟတ္တဖိုလ်ကိုလည်းကောင်း၊ ပညာဝိရတ္တိံ၊ ကိလေသာတို့မှ
 လွတ်ရာဖြစ်သော အရဟတ္တဖိုလ်ပညာကိုလည်းကောင်း၊ ဒိဋ္ဌေဝဓမ္မေ၊ မျက်
 မှောက်သောကိုယ်၏ အဖြစ်၌သာလျှင်၊ သယံ၊ ကိုယ်တိုင်၊ အဘိညာ အဘိညာ

ယးထူးသောဥာဏ်ဖြင့်ထိ၍ သန္တိကတွာ၊ မျက်မှောင်ပြု၍၊ ဥပသမ္ပန္န၊ ပြည့်စုံ
 စေ၍၊ ဝိဟရန္တံ၊ နေသည်ကို၊ ဧကန္တသုခံ၊ စင်စစ်ချမ်းသာသော၊ ဝေဒနံ၊
 ဝဒေနာကို၊ ဝေဒိယမာနံ၊ ခံစားရသည်ကို၊ ပဿာမိ၊ မြင်တော်မူ၏၊ သာရိ
 ပုတ္တ၊ သာရိပုတ္တရာ၊ ဂတိယော၊ ဂတိတို့သည်၊ ဣမာခေါပဉ္စ၊ ဤငါးပါး
 တို့ထည်း၊ သာရိပုတ္တ၊ သာရိပုတ္တရာ၊ ယော၊ အကြင်သူသည်၊ ဝံ၊ ငါတုရား
 ကို၊ ဝေံ၊ ဤသို့၊ ဇာနန္တံ၊ ထိထုက်၊ ဝေံ၊ ဤသို့၊ ပဿန္တံ၊ မြင်သူက်၊ ဝေံ၊ ဤသို့၊
 ဝဒေယျ၊ ဆိုရာ၏၊ ကံ၊ ဝဒေယျ၊ အတယ်သို့ဆိုရာသနည်း၊ သမကဿဂေါ
 တမဿ၊ ရဟန်းဂေါတမအား၊ မနုဿဓမ္မော၊ လူတို့၏ ကုသိုလ်ကမ္မပထ
 တရားဆယ်ပါးထက်၊ ဥတ္တရိ၊ လွန်မြတ်သော၊ အဏမရိယ၊ ဥာဏဒဿနဗိ
 သေသော၊ ကိလေသာကိုပျက်ဆီးခြင်းငှါစွမ်းနိုင်သော အပြစ်မရှိသောမဂ်
 ဥာဏ်ဟူသော အထူးရှိသော လောကုတ္တရာတရားသည်၊ နုတ္ထိ၊ မရှိသမ
 ကောဂေါတမော၊ ရဟန်းဂေါတမသည်၊ တက္ကပရိယာဟတံ၊ ကြံ၍ကြံ၍
 သာလျှင်၊ ဓမ္မံ၊ တရားကို၊ ဒေသေတိ၊ ဟောတော်မူ၏၊ ဝိဝံသာနုစရိတံ၊
 ဝရဇိနံနှင့်တူသော ထောက်ပညာဖြင့်ရှာ၍သာလျှင်၊ ဓမ္မံ၊ တရားကို၊ ဒေသေ
 တိ၊ ဟော၏၊ သယံပဋိဘာနံ၊ မိမိဥာဏ်တော်၌ ထင်သည်ကို၊ ဒေသေတိ၊
 ဟော၏၊ ဣတိဝေံ၊ ဤသို့၊ ဝဒေယျ၊ ဆိုရာ၏၊ သာရိပုတ္တ၊ သာရိပုတ္တရာ။
 တံဝါဝံ၊ ထိုစကားကို၊ အပ္ပဟာယ၊ မပယ်မူ၍၊ တံစိတ္တံ၊ ထိုစိတ်ကို၊ အပ္ပဟာ
 ယ၊ မပယ်မူ၍၊ တံဒိဋ္ဌိံ၊ ထိုအယူကို၊ အပ္ပဋိနိဿန္တိတွာ၊ မစွန့်မူ၍၊ နိရယပါထေ
 တိ၊ ငရဲထိန်းတို့သည်၊ အာဘတံအာဟာရိတွာ၊ ဆောင်၍၊ နိရယေ၊ ငရဲ၌၊
 နိက္ခိက္ကောယထာ၊ ချထားအပ်သကဲ့သို့၊ ဝေံ၊ ထထာ၊ ထိုအတူ၊ နိရယေ၊ ငရဲ၌၊
 နိက္ခိက္ကော၊ ချထားအပ်၏၊ သာရိပုတ္တ၊ သာရိပုတ္တရာ၊ သေယျထာဝိ၊ ဥပမာ
 မည်သည်ကား၊ ဘိလသမ္ပန္နော၊ ဘိလနှင့်ပြည့်စုံသော၊ သမာဝိသမ္ပန္နော၊
 သမာဝိနှင့် ပြည့်စုံသော၊ ပညာသမ္ပန္နော၊ ပညာနှင့် ပြည့်စုံသော၊ ဘိက္ခု၊
 ရဟန်းသည်၊ ဒိဋ္ဌေဝဓမ္မော၊ မျက်မှောက်သော ကိုယ်၏ အဖြစ်၌ သာလျှင်
 အညံ့အရဟတ္တဗိုလ်ကို၊ အာရာဓေယျ ရရာ၏၊ သာရိပုတ္တ၊ သာရိပုတ္တရာ၊
 ဝေံ၊ ဤသို့၊ ဣဒံသမ္ပဒံ၊ ဤအကြောင်းကို၊ ဝဒါမိ၊ ဟောတော်မူ၏၊ တံဝါ
 ဝံ၊ ထိုစကားကို၊ အပ္ပဟာယ၊ မပယ်မူ၍၊ တံစိတ္တံ၊ ထိုစိတ်ကို၊ အပ္ပဟာယ၊
 မပယ်မူ၍၊ တံဒိဋ္ဌိံ၊ ထိုအယူကို၊ အပ္ပဋိနိဿန္တိတွာ၊ မစွန့်မူ၍၊ နိရယပါထေ
 တိ၊ ငရဲထိန်းတို့သည်၊ အာဘတံအာဟာရိတွာ၊ ဆောင်၍၊ နိရယေ၊ ငရဲ၌၊
 နိက္ခိက္ကောယထာ၊ ချထားအပ်သကဲ့သို့၊ ဝေံ၊ ဤအတူ၊ နိရယေ၊ ငရဲ၌၊
 နိက္ခိက္ကော၊ ချထားအပ်၏၊ သာရိပုတ္တ၊ သာရိပုတ္တရာ၊ အတံ၊ ငါသည်၊ စတံ၊ မိ

သမန္နာဂတံ၊ ထေးပါးသောအင်္ဂါနှင့်ပြည့်စုံသော။ ထံဖြူစွာစရိယံ၊ ထိုမြတ်
 သောအကျင့်ကို၊ စရိတွာ၊ ကျင့်၍။ တပဿိ၊ ကိလေသာကိုပူပန်စေတတ်
 သောအကျင့်ကိုမှီသည်။ ဟောမိ၊ ဖြစ်တော်မူ၏။ ပရမတပဿိ၊ မြတ်သော
 အကျင့်ကိုမှီသည်။ ဟောမိ၊ ဖြစ်တော်မူ၏။ လူးခါ၊ ခေါင်းပါးတော်မူသည်။
 ပရမလူးခါ၊ မြတ်သောခေါင်းပါးခြင်းရှိတော်မူသည်။ ဟောမိ ဖြစ်တော်မူ
 ၏။ ဇေဂုစ္ဆိ၊ ယုတ်မာသောမကောင်းသောအမှုကိုစက်ဆုပ်တော်မူသည်။
 ပရမဇေဂုစ္ဆိ၊ သူတပါးတို့ထက်လွန်မြတ်သော မကောင်းမှုကို စက်ဆုပ်
 ခြင်းရှိသည်။ ပဝိဝိက္ခော၊ ဝိဝေကရှိတော်မူသည်။ ဟောမိ၊ ဖြစ်၏။ ပရမ
 ဝိဝိက္ခော၊ သူတပါးတို့ထက်လွန်ကဲသောဝိဝေကရှိတော်မူသည်။ ဟောမိ။
 ဖြစ်တော်မူ၏။ သာရိပုတ္တ၊ သာရိပုတ္တရာ။ တဩတထိံ၊ စတုရင်္ဂဖြူစွာစရိယေ။
 ထိုအင်္ဂါလေးပါးရှိသောမြတ်သောအကျင့်၌။ ဣဒံ၊ ဤဆုံလတ္တံ့သည်ကား။
 မေ၊ ငါ၏။ တပဿိတာယ၊ မြတ်သောအကျင့်ကိုမှီသည်၏အဖြစ်၌။ ဧကော၊
 ထာရသည်။ ဟောတိ၊ ဖြစ်၏။ အစေဇ္ဇကော၊ အဝတ်မကပ်အချည်းနှီးကျင့်
 သည်။ ဟောမိ၊ ဖြစ်၏။ ရုတ္တာစာရော၊ ရုပ်လျက်ကျင်ကြီးကျင်ငယ်သွားခြင်း
 ရုပ်လျက်စားခြင်းစသော အကျင့်ကိုကျင့်သည်။ ဟောမိ၊ ဖြစ်၏။ ဟတ္ထာပ
 လေခနော၊ ရေဖြင့်မဆေးလျှာဖြင့်သာ လက်ကို သုတ်သောအကျင့်ကိုကျင့်
 သည်။ ဟောမိ၊ ဖြစ်၏။ နဟေတိ၊ နှော၊ ဆွမ်းအထို့ငါ့အရှင်ကြွပါဟုဆို
 လသော်မကြမသာ။ နတိဋ္ဌာဒ္ဓန္တိ၊ ကော၊ အရှင်ရုပ်ပါဦးဆိုင်လသော်မရင်။
 နာဘိဟဒံ၊ ရှေးရှုဆောင်ခဲ့သောဆွမ်းကိုမသာယာ၊ နဉ္စန္ဒိယကတံ၊ ရည်၍
 ပြုအပ်သောဆွမ်းကိုမသာယာ၊ နိမန္တံ၊ ဤမည်သောအိမ်သို့ကြွပါဟုဘိတ်
 အပ်သောဆွမ်းကို။ နသာဒိယာမိ၊ မသာယာ။ သော၊ ထိုမိမိကိုယ်ကိုပူပန်
 စေတတ်သောသူသည်။ ကုန္တိ၊ ရခါ၊ အိုးအဝမှ၊ ဥဒ္ဓရိတွာ၊ ထုတ်၍၊ ဒိယမာနံ၊
 ယူအပ်သောဆွမ်းကို။ နပဒ္ဓိဂ္ဂဏ္ဍာမိ၊ မခံ၊ ကဇ္ဇေဝိရခါ၊ ထမင်းထည့်ရာခြင်း
 မှ၊ ဒိယမာနံ၊ ထုတ်၍ယူအပ်သောဆွမ်းကို။ နပဒ္ဓိဂ္ဂဏ္ဍာမိ၊ မခံ၊ ဇေကမန္တရံ၊
 တံခါးချံခြား၍ယူအပ်သောဆွမ်းကို။ နပဒ္ဓိဂ္ဂဏ္ဍာမိ၊ မခံ၊ ဗဟ္မမန္တရံ၊ ထုတ်တွန်
 ဒါထံခြား၍ယူသောဆွမ်းကို။ နပဒ္ဓိဂ္ဂဏ္ဍာမိ၊ မခံ။ ရသထမန္တရံ၊ ထုတ်မွေ
 ခြား၍ယူသောဆွမ်းကို။ နပဒ္ဓိဂ္ဂဏ္ဍာမိ၊ မခံ။ ဘုဂ္ဂမာနာနံ၊ စားကြကုန်သော၊
 နိန္ဒိ၊ နှစ်ယောက်တို့တွင်း၊ ကေထိံ၊ တယောက်သည်၊ ဥဗ္ဗဟိတွာ၊ ထ၍၊ ဧေန္တေ၊
 ယူသည်ရှိသော်၊ နပဒ္ဓိဂ္ဂဏ္ဍာမိ၊ မခံ၊ ဂတ္တိနိယာ၊ ကိုယ်ဝန်ရှိသောမိန်းမသည်
 ဒိယမာနံ၊ ယူအပ်သောဆွမ်းကို။ နပဒ္ဓိဂ္ဂဏ္ဍာမိ၊ မခံ၊ ပါယမာနာယ၊ နို့တိုက်
 သောမိန်းမသည်၊ ဒိယမာနံ၊ ယူအပ်သောဆွမ်းကို။ နပဒ္ဓိဂ္ဂဏ္ဍာမိ၊ မခံ၊ ဝရိသန္တ

ရဂကာယ၊ ယောကျ်ားကပါးသွားလာဘူးသောမိန့်မသည်း၊ ဒီယမာနံ၊ လူအပ်
သောဆွမ်းကို၊ နပဒိုဂ္ဂဏှာမိ၊ မခံ၊ သံကိတ္တိ၊ ဘု၊ ကြွေးကျော်သောဆွမ်းတို့ကို၊
နပဒိုဂ္ဂဏှာမိ၊ မခံ၊ ယတ္ထ၊ အကြင်ထမင်းရှိရာ၌၊ သာ၊ ခွေးသည်။ ဥပဋ္ဌိတော၊
ရှေးရှုရပ်သွားသည်။ ဟောတိ၊ ဖြစ်၏။ တတ္ထ၊ ထိုအရပ်၌။ သိက္ခံ၊ ဆွမ်းကို၊ နပ
ဒိုဂ္ဂဏှာမိ၊ မခံ၊ ယတ္ထ၊ အကြင်ထမင်းအိုးဝသည်၌၊ မက္ခိကာ၊ ယင်တို့သည်။
သဏ္ဍသဏ္ဍစာရိနိ၊ အရအရသွားကုန်၏။ တတော၊ ထိုသို့သောထမင်းအိုး
မှ၊ ဒီယမာနံ၊ လူအပ်သောဆွမ်းကို၊ ပဒိုဂ္ဂဏှာမိ၊ မခံ၊ မတ္တံ၊ ငါးကို၊ နပဒိုဂ္ဂဏှာ
မိ၊ မခံ၊ ဝံသံ၊ အသားကို၊ နပဒိုဂ္ဂဏှာမိ၊ မခံ၊ သုရံ၊ သေကို၊ နပဒိုဂ္ဂဏှာမိ၊ မခံ၊
မေယုတံ၊ အရက်ကို၊ နပဒိုဂ္ဂဏှာမိ၊ မခံ၊ ထုသောဒကံ၊ သောဏသောဝိရာ
ကမည်သော ဆေးကို၊ နဝါဝါ၊ မသောက်။ သောအဟံ၊ ထိုမိမိကိုယ်ကို
ပစာတံသော အကျင့် ရှိသော ငါသည်။ ကောဂါရိ ကောဝါ၊ တအိမ်၌
သာလျှင် ဆွမ်းကိုရ၍ ပြန်သည် မူလည်း။ ဟောမိ၊ ဖြစ်၏။ ကောလောဝိ
ကော၊ ထလုပ်ထည်းသာ စားလေ့ရှိသည်။ ဟောမိ၊ ဖြစ်၏။ ခွါဂါရိကော
ဝါ၊ နှစ်အိမ်၌သာလျှင် ဆွမ်းကို ရ၍ပြန်သည် မူလည်း။ ဟောမိ၊ ဖြစ်၏။
ခွါလောဝိကော၊ နှစ်လုပ်ထည်းသာ စားလေ့ရှိသည်။ ဟောမိ၊ ဖြစ်၏။ (ပ)၊
သတ္တာဂါရိကောဝါ၊ ခုနစ်အိမ်၌သာလျှင် ဆွမ်းကိုရ၍ ပြန်သည်မူလည်း။
ဟောမိ၊ ဖြစ်၏။ သတ္တာလောဝိကော၊ ခုနစ်လုပ်ထည်းသာ စားလေ့ရှိသည်။
ဟောမိ၊ ဖြစ်၏။ ဧကိဿာဝိ ဒတ္တိယာ၊ တခုသော ခွက်ယော်ဖြင့် မူလည်း။
ယာပေမိ၊ မျှဝေ၏။ ဧတိဝိ ဒတ္တိယံ၊ နှစ်ခုသော ခွက်ယော်တို့ဖြင့် လည်း။
ယာပေမိ၊ မျှဝေ၏။ (ဂ)၊ သတ္တဟိဝိ ဒတ္တိယံ၊ ခုနစ်ခုသော ခွက်ယော်တို့
ဖြင့်လည်း။ ယာပေမိ၊ မျှဝေ၏။ ကောဟိကံဝိ၊ ထရက်ခြား၍လည်း။ အာဟာ
ရံ၊ အာဟာရကို၊ အာဟာရေမိ၊ မျှ၏။ ဧတိကံဝိ၊ နှစ်ရက်ခြား၍လည်း။ အာ
ဟာရံ၊ အာဟာရကို၊ အာဟာရေမိ၊ မျှ၏။ (င)၊ သတ္တဟိကံဝိ၊ ခုနစ်ရက်
ခြား၍လည်း။ အာဟာရံ၊ အာဟာရကို၊ အာဟာရေမိ၊ မျှ၏။ ဣတံ၊ ဤသို့၊ ဧဝ
ရူပံ၊ ဤသို့သဘောရှိသော၊ အဗ္ဗမာယိကံဝိ၊ ထခွဲခြား၍လည်း။ ပရိယာယတတ္ထ
ဘောဇနာနုယောကံ၊ နေ့အကြိမ်ဖြင့်လှသောဆွမ်းကိုသုံးဆောင်ခြင်းတည်း။
ဟုသောအကျင့်ကို အားထုတ်ခြင်းကို၊ အနုယုတ္တော၊ အားထုတ်လုံ့လပြု
သည်ဖြစ်၍၊ ဝိဟရာမိ၊ နေ၏။ သောအဟံ၊ ထိုမိမိကိုယ်ကို ပူပန်စေသောအ
ကျင့်ရှိသောငါသည်။ သာဟတက္ခောဝါ၊ စိမ်းသောဟင်းရှက်ကိုသာစား
သည်မူလည်း။ ဟောမိ၊ ဖြစ်၏။ သာမာကတက္ခောဝါ၊ သမန်းဆံလျှင်စောရှိ
သည်မူလည်း။ ဟောမိ၊ ဖြစ်၏။ နိဂါရတက္ခောဝါ၊ ထောင့်အလိုလိုရော်သော

ကြိပ်စာ ရှိသည်မူလည်း။ ဟောမိ၊ ဖြစ်၏။ ဒဗ္ဗုဏာဝေါ၊ ခွါ၍စွန့်ပစ်အပ်
သောသရေဘတ် အစာရှိသည်မူလည်း။ ဟောမိ၊ ဖြစ်၏။ ဟဒုတက္ခောဝါ၊
အစေးမှော်ကိုစားသည်မူလည်း။ ဟောမိ၊ ဖြစ်၏။ ကဏဘာက္ခောဝါ၊ ဆံကွဲ
အစာရှိသည်မူလည်း။ ဟောမိ၊ ဖြစ်၏။ အာစာမဘက္ခောဝါ၊ ထမင်းချိုး
အစာရှိသည် မူလည်း။ ဟောမိ၊ ဖြစ်၏။ ဝိညာကဘက္ခောဝါ၊ ငှက်ပြော
သူငယ်စာကိုစားသည်မူလည်း။ ဟောမိ၊ ဖြစ်၏။ တိဏာဘက္ခောဝါ၊ မြက်အ
စာရှိသည်မူလည်း။ ဟောမိ၊ ဖြစ်၏။ ဂေါမဟဘက္ခောဝါ၊ နွားချေးကိုသာ စား
သည်မူလည်း။ ဟောမိ၊ ဖြစ်၏။ ဝနမူလဖလဟာရော၊ တောသစ်မြစ်ထော
သစ်သီးအစာရှိသည်ဖြစ်၍။ ယာပေမိ၊ ဂျတ၏။ ပဝတ္ထပလဘောဇီ၊ အလိုလို
သာကြွေးသာသစ်သီးအစာရှိသည်ဖြစ်၍လည်း။ ယာပေတိ၊ ဂျတ၏။ ငြော
အဟံ၊ ထိုမိမိကိုယ်ကိုပူပန်စေသော အကျင့်ရှိသော ငါသည်။ သာဏာနိဝိ၊
သာဏမည်သောဈေးဖြင့်ပြီးသောပုဆိုးတို့ကိုလည်း။ ဓာရေမိ၊ ဆောင်၏။
မသာဏာနိဝိ၊ ချောသောသာဏ မည်သော ဈေးဖြင့် ပြီးသော အဝတ်
တို့ကိုလည်း။ ဓာရေမိ၊ ဆောင်၏။ ဆဝဇယာနိဝိ၊ လူဆစ်ကောင်ကိုထုပ်၍
စွန့်အပ်သော ပုဆိုးတို့ကိုလည်း။ ဓာရေမိ၊ ဆောင်၏။ ပံသုကုဏာနိဝိ၊
မြေ၌စွန့်အပ်ပြီးသော ပုဆိုးကြမ်းတို့ကိုလည်း။ ဓာရေမိ၊ ဆောင်၏။ တိရိ
ဇုာနိဝိ၊ သစ်ခွံပုဆိုးတို့ကိုလည်း။ ဓာရေမိ၊ ဆောင်၏။ အဇိနိဝိ၊ သစ်နက်
ရေကိုလည်း။ ဓာရေမိ၊ ဆောင်၏။ အဇိနိက္ခိပံဝိ၊ အလယ်၌ ခွဲအပ်သော
သစ်နက်ရေကို လည်း။ ဓာရေမိ၊ ဆောင်၏။ ကုသစီရိဝိ၊ သမာနံ၊ မြက်
တို့ကိုကုန်းသိ၍ ပြုသောသင်္ကန်းကိုလည်း။ ဓာရေမိ၊ ဆောင်၏။ ဝါကစီ
ရိဝိ၊ ဈေးတေသင်္ကန်းကို လည်း။ ဓာရေမိ၊ ဆောင်၏။ ဗလကစီရိဝိ၊
ပျဉ်ချပ်စီသောသင်္ကန်းကိုလည်း။ ဓာရေမိ၊ ဆောင်၏။ ကေသကမ္မလိဝိ၊
လူတို့၏ ဆံပင်ဖြင့်ယက်သောသင်္ကန်းကို လည်း။ ဓာရေမိ၊ ဆောင်၏။
ဝါယကမ္မလိမိ၊ မြင်းခြံဖြင့်ယက်သောကမ္မလိကိုလည်း။ ဓာရေမိ၊ ဆောင်
၏။ ဥလုကပက္ခိကံဝိ၊ ခပ်ပုတ်တောင်တို့ကို ကုံးသိ၍ပြုအပ်သောအဝတ်ကို
လည်း။ ဓာရေမိ၊ ဆောင်၏။ ကေသမသုလောစကောဝိ၊ ဆံရုတ်ဆိတ်ကို
ခွတ်ခြင်း သည်လည်း။ ဟောမိ၊ ဖြစ်၏။ ကေသမသုလောစ နာနုယောဂံ၊
ဆံရုတ်ဆိတ်ကို ခွတ်ခြင်းနှင့်ယှဉ် သည်ကို။ အနုယုတ္တော၊ လုံ့လပြုသည်။
ဟောမိ၊ ဖြစ်၏။ ဥပ္ပဋ္ဌကောဝိ၊ ဘေဇာန်ပျံအထက်၌မတ်တတ်ရပ်သည်
မူလည်း။ ဟောမိ၊ ဖြစ်၏။ အာသနုပ္ပဒိက္ခိတ္တော၊ နေခြင်းကိုပယ်သည်။ ဟောမိ
ဖြစ်၏။ ဥက္ကုဒိကောဝိ၊ ဆောင့်ကြောင့်ထိုင်၍ထိုင်၍ သွားသည်လည်း။

ဟောမိ၊ ဖြစ်၏။ ဥက္ကဋ္ဌိကပဓာနံ၊ ဆောင်ကြောင့်ထိုင်ခြင်း၌ လုံ့လကို အနုယုက္ကော၊ လုံ့လပြုသည်၊ ဟောမိ၊ ဖြစ်၏။ ကဏ္ဍကပဿယိကောဝိ၊ ဆူးခက်ကို ဖြို၍နေသည်လည်း၊ ဟောမိ၊ ဖြစ်၏။ ကဏ္ဍကပဿယေ၊ ဆူးရှိသောတစ်ပျဉ်၌၊ သေယျံ၊ အိပ်ခြင်းကို၊ ကပ္ပေဝိ၊ ပြု၏။ သာယတတိယကံဝိ၊ ညဉ့်လျှင် သုံးကြိမ်မြောက်ရှိသော၊ ဥဒ္ဓကောရောဟနာနုယောဂံ၊ ရေသို့သက်ခြင်း၌ ယှဉ်ခြင်းကို၊ အနုယုက္ကော၊ အားထုတ်သည်ဖြစ်၍၊ ဝိဟရာမိ၊ နေ၏၊ ဣတိ၊ ဤသို့၊ ဧဗ္ဗဂ္ဂပုံ၊ ဤသို့သောရှိသော၊ အနေကဝိဟိတံ၊ များသောအပြော့ရှိသော၊ ကာယံ၊ ဝိမိကိုယ်ကို၊ အာတာပနပရိတာပနာနုယောဂံ၊ ပူပန်စေခြင်းအာနံတလဲလဲ ပူပန်စေခြင်း၌ ယှဉ်သော အကျင့်ကို၊ အနုယုက္ကော၊ လုံ့လပြုသည်ဖြစ်၍၊ ဝုဗ္ဗေ၊ ရှေးသောကိုယ်၏အဖြစ်၌၊ ဝိဟရာမိ၊ နေ၏၊ သာရိပုတ္တံ၊ သာရိပုတ္တရာ၊ ဣဒံ၊ ဤသို့ကျင့်ခြင်းသည်၊ မေ၊ ငါတုရား၏၊ တပသထိတာယ၊ မြတ်သောအကျင့်ကိုပြုသည်၏အဖြစ်၌၊ ဧကံ၊ တခုသည်၊ ဟောတိ၊ ဖြစ်၏၊ သာရိပုတ္တံ၊ သာရိပုတ္တရာ၊ တတြ၊ ထိုအင်္ဂါလေးပါးနှင့်ပြည့်စုံသောဝီရိယ၌၊ ဣဒံ၊ ဤဆိုလတ္တံ့သည်ကား၊ မေ၊ ငါ၏လူအဖို့၊ ခေါင်းပါးခြင်းအပေါင်း၌၊ ဧကံ၊ တခုသောခေါင်းပါးခြင်းသည်၊ ဟောတိ၊ ဖြစ်၏၊ အနေကဝဿဂဏီကံ၊ များစွာသော နှစ်အရေအတွက်ဖြင့်ရေတွက်အပ်သော၊ ရဇောဇလ္လံ၊ မြူဟူသောအညစ်အကြေးသည်၊ ကာယေ၊ ငါ၏ကိုယ်၌၊ သန္နိဝိတံ၊ ရဝေးသည်ဖြစ်၍၊ ပပဋိ၊ ကဇာတံ၊ အပွေးထက်သကဲ့သို့ဖြစ်သည်၊ ဟောတိ၊ ဖြစ်၏၊ သာရိပုတ္တံ၊ သာရိပုတ္တရာ၊ သေယျထာဝိ၊ ဥပမာမည်သည်ကား၊ အနေကဝဿဂဏီကော၊ များစွာသောနှစ်တို့ဖြင့်ရေတွက်အပ်သော၊ တိန္ဒူ၊ ကာခါဇု၊ တည်ပင်ဝတ်သည်၊ အတ္ထိ၊ ရှိ၏၊ တတ္ထိံ၊ ထိုတည်ပင်ဝတ်၌၊ ပပဋိကဇာတော၊ အပွေးသည်၊ သန္နိဝိတော၊ ရဝေးသည်၊ ဟောတိယထာ၊ ဖြစ်သကဲ့သို့၊ သာရိပုတ္တံ၊ သာရိပုတ္တရာ၊ ဧဝမေဝ၊ ဤအတူသာလျှင်၊ အဿု၊ စင်စစ်၊ မေ၊ ငါတုရား၏၊ အနေကဝဿဂဏီကံ၊ များစွာသောနှစ်တို့ဖြင့်ရေတွက်အပ်သော၊ ရဇောဇလ္လံ၊ မြူဟူသောအညစ်အကြေးသည်၊ ကာယေ၊ ဝိမိကိုယ်၌၊ သန္နိဝိတံ၊ ရဝေးသည်ဖြစ်၍၊ ပပဋိကဇာတံ၊ အပွေးထက်သကဲ့သို့ဖြစ်သည်၊ ဟောတိ၊ ဖြစ်၏၊ သာရိပုတ္တံ၊ သာရိပုတ္တရာ၊ တသမယံ၊ ထိုငါအား၊ ဝေံ၊ ဤသို့သောအကြံသည်၊ နယောတိ၊ မဖြစ်၊ ကိံနဟောတိ၊ အဘယ်သို့ မဖြစ်သနည်း၊ အဟံ၊ ရှိသည်၊ ဣဝံ၊ ရဇောဇလ္လံ၊ ဤမြူဟူသောအညစ်အကြေးကို၊ ပါဏိနာ၊ လင်ဖြင့်၊ ပရိမဇ္ဇေယျံ၊ ဝှုတ်သစ်ရမူကား၊ အညေဝါပန၊ ငါမှတပါးသော သူတို့သည်မူလည်း၊ မေ၊ ငါ၏၊ ဣဝံ၊ ရဇောဇလ္လံ၊ ဤမြူဟူသော အညစ်အကြေးကို။

ပါဏီနာ၊ ထက်ဖြင့်၊ ပမဇ္ဇေယျ၊ ပွတ်သပ်ရပါကုန်မူကား။ အဟောဝထ။
 ဩော်ကောင်းထေစွ၊ ဣတံဝေံ၊ ဤသို့သော အကြံသည်လည်း။ နဟောတိ၊
 မဖြစ်၊ သာရိပုတ္တ၊ သာရိပုတ္တရာ၊ မေ၊ ငါ့အား၊ ဝေံဝိ၊ ဤသို့သော အကြံသည်
 လည်း။ နဟောတိ၊ မဖြစ်၊ သာရိပုတ္တ၊ သာရိပုတ္တရာ၊ ဣဒံဝိ၊ အညစ်အကြေး
 ကပ်အောင်ဆောက်တည်ခြင်းသည်လည်း။ မေ၊ ငါ့အား၊ လူအတ္ထိံ၊ ခေါင်းပါး
 သောအကျင့်၌၊ ဧကံ၊ တခုသော ခေါင်းပါးခြင်းသည်။ ဟောတိ၊ ဖြစ်၏။
 သာရိပုတ္တ၊ သာရိပုတ္တရာ၊ တတြ၊ ထိုအင်္ဂါထေးပါးနှင့်ပြည့်စုံသော ဝိရိယ၌၊
 ဣဒံ၊ ဤသို့သော သည်ကား။ မေ၊ ငါ၏၊ ဇေဂုန္တိတ္ထိံ၊ မကောင်းမှုကို စက်ဆုပ်
 သောသဘော၌၊ ဧကံ၊ တခုသော စက်ဆုပ်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။
 သာရိပုတ္တ၊ သာရိပုတ္တရာ၊ သောခေါအဟံ၊ ထိုငါသည်၊ သတောဝ၊ သတိရှိ
 သည်ဖြစ်၍သာလျှင်၊ အဘိက္ကမာမိ၊ ရှေ့သို့တက်၏၊ သတောဝ၊ သတိရှိ
 သည်ဖြစ်၍သာလျှင်၊ ပဗ္ဗိက္ကမာမိ၊ နောက်သို့ဆုတ်၏၊ ဥဒကဗိဒ္ဓုဒ္ဓိဝိ၊ ရေ
 ပေါက်၌လည်း၊ ယာဝအာတိယ၊ အလွန်လျှင်၊ မေ၊ ငါ့အား၊ ဒယာ၊ သနား
 ခြင်းကရုဏာသည်၊ ပဗ္ဗုပဋိတာ၊ ရှေးရှုထင်သည်၊ ဟောတိ၊ ဖြစ်၏။ အဟံ၊
 ငါသည်။ ဝိသမဂတေ၊ မညီ မညွတ်သော အရပ်၌ ထည်သော၊ ဥဒက
 ဗိဒ္ဓုသင်္ခါတေ၊ ရေပေါက်ဟု ဆိုအပ်သော၊ ခုဒ္ဒကေ ပါတေ၊ ငယ်သော
 သတ္တဝါ အပေါင်းတို့ကို၊ သဗ္ဗာတံ၊ ညှဉ်းဆဲခြင်းသို့၊ မာဏာပါဒေထိံ၊
 မရောက်ပါစေလင့်၊ ဣတံ၊ ဤသို့၊ သတောဝ၊ သတိရှိသည်ဖြစ်၍သာလျှင်၊
 အဘိက္ကမာမိ၊ ရှေ့သို့တက်၏၊ သတောဝ၊ သတိရှိသည်ဖြစ်၍သာလျှင်၊
 ပဗ္ဗိက္ကမာမိ၊ နောက်သို့ဆုတ်၏။ သာရိပုတ္တ၊ သာရိပုတ္တရာ၊ ဣဒံ၊ ဤသို့အပ်
 ပြီးသည်ကား။ မေ၊ ငါ၏၊ ဇေဂုန္တိတ္ထိံ၊ မကောင်းမှုကို စက်ဆုပ်သောသ
 ဘော၌၊ ဧကံ၊ တခုသောစက်ဆုပ်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ သာရိပုတ္တ၊
 သာရိပုတ္တရာ၊ တတြ၊ ထိုအင်္ဂါထေးပါးနှင့်ပြည့်စုံသောဝိရိယ၌၊ ဣဒံ၊ ဤသို့
 လတ္တံ့သည်ကား။ မေ၊ ငါ၏၊ ပဝိဝိက္ကတ္ထိံ၊ ဆိတ်ငြိမ်ခြင်းအပေါင်း၌၊ ဧကံ၊
 တခုသောစက်ဆုပ်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ သာရိပုတ္တ၊ သာရိပုတ္တရာ၊
 သောခေါအဟံ၊ ထိုငါသည်၊ အညတရံ၊ အမှတ်မရှိသော၊ အရညာယ ထနံ။
 သတ္တဝါတို့၏ စုဝေးရာထောကြီးသို့၊ အဇ္ဈောဂါဟေတွာ၊ သက်ဝင်၍၊
 ဝိဟုရာမိ၊ နေ၏၊ ယဒါ၊ အကြင်အခါ၌၊ ဂေါပါထကံဝါ၊ နွားကျောင်းသားကို
 လည်းကောင်း၊ ပသုပါလကံဝါ၊ ဆိတ်ကျောင်းသားကို လည်းကောင်း၊
 တိဏဟာရကံဝါ၊ မြက်ရိတ်ကိုလည်းကောင်း၊ ကဋ္ဌဟာရကံဝါ၊ ထင်းခွေ
 ကိုလည်းကောင်း၊ ဝနကမ္ပိကံဝါ၊ ထောမှုလုပ်သောသူကို လည်းကောင်း။

ပဿာမိ၊ မြင်၏။ တဒါ။ ထိုအခါ၌၊ အဟံ။ ငါသည်။ ဝနေန၊ တရသောတောမှ၊ ဝနံ။ တရသောတောသို့၊ ဂဟဏေန၊ တရသောချုံသစ်ပင်မှ၊ ဂဟတံ။ တရသောချုံသစ်ပင်သို့၊ နိန္ဒေန၊ တရသောကျင်းမှ၊ နိန္ဒံ။ တရသောကျင်းသို့၊ ထဇေန၊ တရသောကျန်းမှ၊ ထလံ။ တရသောကျန်းသို့၊ ပက္ကမိ၊ ဖဲသွားထေ၏။ တံဋ္ဌာနံ၊ ထိုသို့သောအရပ်သို့၊ ကိဿယောတု၊ အဘယ်အကြောင်းကြောင့်၊ ပက္ကမိ၊ ဖဲသွားသနည်း။ ဖံ၊ ငါ့ကို၊ တေစ၊ ထိုခွားကျောင်းသား၊ စသောသူတို့သည်လည်း၊ မာအဒ္ဓသံသု၊ မမြင်ပါစေကုန်စေနှင့်၊ အဟဉ္ဇ၊ ငါသည်လည်း၊ တေ၊ ထိုသူတို့ကို၊ မာအဒ္ဓသံ၊ မမြင်ရလို၊ ဣတိတသ္မာ၊ ဤသို့သောအကြောင်းကြောင့်၊ ပက္ကမိ၊ ဖဲသွားထေ၏။ သာရိယတ္တ၊ သာရိယတ္တရာ၊ သေယျထာဝရိ၊ ဥပမာမည်သည်ကား၊ အရညကော၊ တော၌သာနေ၍တော၌သာကြီးသော၊ မဂေါ၊ သမင်သည်၊ မနုဿေ၊ လူတို့ကို၊ ဒိသ္မာ၊ မြင်၍၊ ဝနေန၊ တရသောတောမှ၊ ဝနံ။ တရသောတောသို့၊ ဂဟဏေန၊ တရသောချုံသစ်ပင်မှ၊ ဂဟတံ။ တရသောချုံသစ်ပင်သို့၊ နိန္ဒေန၊ တရသောကျင်းမှ၊ နိန္ဒံ။ တရသောကျင်းသို့၊ ထဇေန၊ တရသောကျန်းမှ၊ ထလံ။ တရသောကျန်းသို့၊ သံပတတိ၊ သေယျထာဝရိ၊ အလဲလဲ အပြုပြု ပြေးထေသကဲ့သို့၊ သာရိယတ္တ၊ သာရိယတ္တရာ၊ ဝေမေဝခေါ၊ ဤအတူသာသျှင်၊ ယဒါ၊ အကြင်အခါ၌၊ အဟံ၊ ငါတုရားသည်။ ဂေါပါလကံဝါ၊ ခွားကျောင်းသားကိုလည်းကောင်း၊ ပသပါလကံဝါ။ ဆိတ်ကျောင်းသားကိုလည်းကောင်း။ တိဏဟာရကံဝါ၊ မြက်ရိတ်ကိုလည်းကောင်း၊ ကဋ္ဌဟာရကံဝါ။ ထင်းခွေကို လည်းကောင်း၊ နဝကန္တိကံဝါ။ တောမှလုပ်သောသူကို လည်းကောင်း။ ပဿာမိ၊ မြင်တော်မူ၏။ တဒါ။ ထိုအခါ၌၊ အဟံ၊ ငါသည်။ ဝနေန၊ တရသောတောမှ၊ ဝနံ။ တရသောတောသို့၊ ဂဟဏေန၊ တရသောချုံသစ်ပင်မှ၊ ဂဟတံ။ တရသောချုံသစ်ပင်သို့၊ နိန္ဒေန၊ တရသောကျင်းမှ၊ နိန္ဒံ။ တရသောကျင်းသို့၊ ထဇေန၊ တရသောကျန်းမှ၊ ထလံ။ တရသောကျန်းသို့၊ သံပတာမိ၊ ပြေးသွားခဲ့ရ၏။ တံဋ္ဌာနံ၊ ထိုသို့သောအရပ်သို့၊ ကိဿယောတု၊ အဘယ်အကြောင်းကြောင့်၊ သံပတာမိ၊ ပြေးသွားရသနည်း။ ဖံ၊ ငါ့ကို၊ တေစ၊ ထိုခွားကျောင်းသား၊ စသောသူတို့သည်လည်း၊ မာအဒ္ဓသံသု၊ မမြင်ပါစေကုန်စေနှင့်၊ အဟဉ္ဇ၊ ငါသည်လည်း။ တေ၊ ထိုသူတို့ကို၊ မာအဒ္ဓသံ၊ မမြင်ရလို၊ ဣတိ၊ ဤသို့သောအကြောင်းကြောင့်၊ သံပတာမိ၊ ပြေးသွား၏။ သာရိယတ္တ၊ သာရိယတ္တရာ၊ ဣဒံ၊ ဤဆိုအပ်ပြီးသည်ကား။ မေ၊ ငါ၏။ ပဗိဝိတ္တသို့၊ ဆိတ်ငြိမ်းခြင်းအပေါင်း၌၊ ဟောတိ၊ ဖြစ်၏။ သာရိယတ္တ၊ သာရိယတ္တရာ၊ သောခေါအဟံ၊ ထိုငါ

သည်၊ ဂေါဋ္ဌာ၊ နွားခြံမှ၊ ယေထေပဋိတဂါဝေါ။ အကြင်ထွက်သောနွားတို့သည်၊ အပဝတဂေါပါထကာ၊ ကင်းသောနွားကျောင်းသားရှိကုန်၏။ ဝတ္ထု၊ ထိုနွားအပေါင်း တို့သို့၊ စတုတ္ထုဏ္ဍိကော၊ ထက်ခြေလေးဘက် ထောက်ထောက်၊ ဥပသင်္ကမိတွာ၊ ကပ်၍၊ ထရုထကာနံ၊ ငယ်ထွက်ကုန်သေးသော၊ ဝတ္ထုကာနံ၊ နို့ချည်ကို သာသောက်ကုန်သော နွားငယ်တို့၏ ထည်းကောင်း။ ခေနုပကာနံ၊ နွားမငယ်တို့၏ထည်းကောင်း။ ယာနိတာနိဂေါမယာနိ၊ အကြင်ဩဇာရှိသောနွားချေးတို့သည်။ သန္တိ၊ ရှိကုန်၏။ ထာနိ၊ ထိုဩဇာရှိသော နို့စို့နွားငယ်တို့၏မဝတ်တို့ကို၊ အာဟာရေမိ၊ သုံးဆောင်၏။ သာရိပုတ္တု၊ သာရိပုတ္တရာ။ ယာဝင်္ကဝပူ ယတ္တကံကာလံ၊ အကြင်မျှထောက်သော ကာလပတ်လုံး၊ မေမမ၊ ငါ၏။ သကံမုတ္တကရိသံ၊ မိမိ၏ကျင်ငယ်ကျင်ကြီးသည်။ အာရိ၊ အာရိန္ဒ၊ မကုန်းသေးသည်။ ဟောတိ၊ ဖြစ်၏။ တာဝ၊ ထိုမျှထောက်သောကာလပတ်လုံး။ သကံယေဝမုတ္တကရိသံ၊ မိမိဥစ္စာဖြစ်သောကျင်ကြီးကျင်ငယ်ကိုသာလျှင်၊ အာဟာရေမိ၊ သုံးဆောင်၏။ သာရိပုတ္တု၊ သာရိပုတ္တရာ၊ ကုဒံ၊ ဤနွားချေးကို သုံးဆောင်ခြင်းသည်။ မေ၊ ငါ၏။ မဟာဝိကမ္ပိတေ၊ ဇနသ္မိ၊ ဆေးကြီး သေးပါးတို့တွင် တွပါးပါးသောဆေးကြီးကို သုံးဆောင်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ သာရိပုတ္တု၊ သာရိပုတ္တရာ၊ သောခေါအဟံ၊ ထိုငါသည်။ အညထရံ၊ အမှတ်မရှိသော၊ ဘိသနကံ၊ ကြောက်မက်ဘွယ်ရှိသော၊ ဝနသဏ္ဍိ၊ တောအုပ်သို့၊ အဇ္ဈောဂါဟေတွာ၊ သက်ဝင်၍၊ ဝိဟရေမိ၊ နေ၏။ သာရိပုတ္တု၊ သာရိပုတ္တရာ၊ ဝတ္ထု၊ ထိုဘိသနကေဝန သဏ္ဍေဟူသောစကား၌၊ ယောသောဝနသဏ္ဍော၊ အကြင်တောအုပ်ကို၊ ဘိသနကော၊ ကြောက်မက်ဘွယ်ဖြစ်စေတတ်၏ဟူ၍၊ ဝုတ္တော၊ ဆိုအပ်၏။ ဘိသနကဿ၊ ကြောက်မက်ဘွယ်ကို ဖြစ်စေတတ်သော၊ တဿဝနသဏ္ဍဿ၊ ထိုတောအုပ်၏။ ဘိသနကထသ္မိ၊ ကြောက်မက်ဘွယ်သော အမူအရာကြောင့်၊ ဣဒံ၊ ဤကြက်သီးမွေးညှင်းထခြင်းသည်။ ဟောတိ၊ ဖြစ်၏။ ယေဟောစိ၊ အမှတ်မရှိသော၊ အဝိဘရာဂေါ၊ ရာဂမကင်းသောသူသည်။ တံဝနသဏ္ဍိ၊ ထိုတောအုပ်သို့၊ ပဝိသတိ၊ ဝင်၏။ တဿ၊ ထိုသူ၏။ ယောမာနိ၊ အမွေးတို့သည်။ ယေဘုရေယျ၊ များသောအားဖြင့်၊ ဟသန္တိ၊ ရှင်ကုန်၏။ ဣဒံ၊ ဤသို့သောအမွေး၏ရှင်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ သာရိပုတ္တု၊ သာရိပုတ္တရာ၊ ခေါ၊ စင်စစ်။ သောအဟံ၊ ထိုငါသည်။ ဟေမန္တိကာ၊ ဆောင်းလ၏ အဆုံးဖြစ်ကုန်သော၊ အန္တရဋ္ဌကာ၊ တပို့တွဲသ တပေါင်းထ အကြား ရှစ်ရက်၌ ဖြစ်ကုန်သော၊ ဟိမပါဘသမယာ၊ ဆီးနှင်းကျသောအခါဖြစ်ကုန်သော၊ ယာဏာဂုတ္တိယော

အကြင်ညဉ့်တို့သည်။ သိတာ၊ အလွန်လျှင်ချမ်းကျေနံ့၏။ တထာရှုပါသု။
 ထို သို့သဘောရှိကုန်သော။ ရတ္တိသုညဉ့်တို့၌။ အတ္တောကာသေ။ လွင်တီး
 ခေါင်း၌။ ဝိဟရာမိ၊ နေ၏။ ဒိဝါ၊ နေထွက်သောအခါ၌။ ဝနသဏ္ဍေ၊ တောအုပ်
 သို့။ ပဝိသတိ၊ ဝင်၏။ ဝိဂ္ဂာနံ၊ နွေလတို့၏။ ပတ္တိမေမာသေ၊ အဆုံးလ၌။ ဒိဝါ၊ နေ
 ထွက်သောအခါ၌။ အတ္တောကာသေ။ လွင်တီးခေါင်း၌သာလျှင်။ ဝိဟရာမိ၊
 နေ၏။ ရတ္တိ၊ ညဉ့်အခါ၌။ ဝနသဏ္ဍေ၊ တောအုပ်သို့။ ပဝိသတိ၊ ဝင်၏။ သာရိ
 ပုတ္တ၊ သာရိပုတ္တရာ၊ အဝိသု၊ စင်စစ်။ အနန္တ၊ ရိယာ၊ အဘန်တလဲလဲအံ့အပ်
 သော၊ ဝုဗ္ဗေ၊ ငှေးအခါ၌။ အသုတပုဗ္ဗာ၊ မကြားဘူးသော။ အယံဂါထာ၊ ဤဥ
 ဒါန်းဂါထာသည်။ ဖံ၊ ငါအား၊ ပဋိဘာသိ၊ ထင်၏။ ကိံ၊ ပဋိဘာသိ၊ အဘယ်သို့
 ထင်သနည်း။ - - -

ဘောဇ္ဇော၊ အချင်းတို့။ မုနိ၊ ပညာရှိသောရဟန်းသည်။ ဘိံသနကော၊
 ကြောက်မက်ဘူယ်ကိုဖြစ်စေတတ်သော။ ဝနေ၊ တောအုပ်ကြီး၌။ ဧကော၊
 တထောက်အထီးတည်း။ သောတဏ္ဍော၊ အလွန်ပူအိုက်သည်ဖြစ်၍လည်း
 ကောင်း။ သောသိဒ္ဓိနာဝေဝ၊ အလွန်ပိုသော ကိုယ်ရှိသည် ဖြစ်၍လည်း
 ကောင်း။ နဂ္ဂေါ၊ အဝတ်မရှုံ့၍။ ဝိဟာသိ၊ နေ၏။ အဂ္ဂိံ၊ စားသုံးသည့်။ နအာ၊ ဆီ
 နှော။ မကပ်။ သေနာ၊ သံသရာဝန်ဆင်းရဲမှစင်ကြယ်ခြင်းကိုရှုခြင်းငှါ။
 ပသု၊ ထာလုံ လပြု၏။ ဣတိ၊ ဤသို့။ ဖံ၊ ငါအား၊ ပဋိဘာသိ၊ ထင်၏။ သာရိ
 ပုတ္တ၊ သာရိပုတ္တရာ၊ ခေါ၊ စင်စစ်။ သောအဟံ၊ ထိုငါသည်။ သုသာနေ၊ သင်း
 ချိုင်း၌။ ဆပဗ္ဗိ၊ သာနိ၊ ထက်ဝက်မီးလောင်ပြီးသောအရိုးတို့ကို။ ဥပနိဓာယ၊
 ခြေဆုံးခေါင်းဆုံးပြု၍။ သေယျံ၊ အိပ်ခြင်းကို။ ကပ္ပေမိ၊ ပြု၏။ သာရိပုတ္တ၊ သာရိ
 ပုတ္တရာ၊ အဝိသု၊ စင်စစ်။ ဂေါမဏ္ဍာယ၊ ရှာသုသားငယ်တို့သည်။ ဖံ၊ ငါသို့။
 ဥပသကံမိတွာ၊ ကပ်ကုန်၍။ ဩဠု၊ ဘေန္တိ၊ ငါ၏ကိုယ်ထက်၌ ဝန်းရံ၍
 တံထွေးလည်းထွေးကုန်၏။ ဩရုတ္တေန္တိ၊ ငါ၏ကိုယ်ထက်၌ ကျင်သော်
 လည်းစွန်းကုန်၏။ ပံသုကေနာ၊ မြေရှုန့်ဖြင့်လည်း။ ဩကိရန္တိ၊ အပေါ်ကြို
 ကုန်၏။ ကန္တုသေ၊ တေသု၊ ငါ၏နားတွင်းတို့၌လည်း။ သဏကံ၊ ရုတ်တမ်း
 ကန်ကို။ ပဝေသေန္တိ၊ သွင်းကုန်၏။ သာရိပုတ္တ၊ သာရိပုတ္တရာ၊ ခေါပန၊ စင်စစ်။
 တဒါ၊ ထိုအခါ၌။ အဟံ၊ ငါသည်။ တေသု၊ ထိုသူငယ်တို့၌။ ပပကံ၊ မကောင်း
 သော၊ စိတ္တံ၊ အမျက်ဒေါသနှင့်ဟွင်သောစိတ်ကို။ ဥပ္ပါဒေတာ၊ ဖြစ်စေမိသည်
 ကို။ နအာ၊ ဇာနာမိ၊ မထိစဘူး။ သာရိပုတ္တ၊ သာရိပုတ္တရာ၊ ဣဒံအယံ၊ ဤသည်
 ကား။ မေ၊ ငါ၏။ ဥပေက္ခာ၊ ဝိဟာသုတ္တံ၊ ဥပေက္ခာပါရမီကိုဖြည့်သဖြင့်နေခြင်း
 သည်။ ဟောတိ၊ ဖြစ်၏။ သာရိပုတ္တ၊ သာရိပုတ္တရာ၊ အာဟာရေန၊ အနည်းငယ်

သောအာဟာရကိုသုံးဆောင်သဖြင့်၊ သဒ္ဓါသံသရာဝဋ်ဆင်းရဲမှစင်ကြယ်
 ၏။ ဣတိဝေဝါဒိနော။ ဤသို့သောစကားကိုဆိုကုန်သော။ ဧဝံဒိဗြူနော။ ဤသို့
 သောအယူရှိကုန်သော။ ဧကောအဇ္ဈိကုန်သော။ သမဏဗြဟ္မဏာ။ ရဟန်း
 ပုဂ္ဂိုလ်တို့သည်။ သန္တိခေါပန။ ရှိကုန်သည်သာလျှင်တည်း။ တေသမဏ
 ဗြဟ္မဏာ။ ထိုရဟန်းပုဂ္ဂိုလ်တို့သည်။ ဧဝံ။ ဤသို့။ အာဟံသုဆိုကုန်၏။ ကိ
 အာဟံသု။ အာဟံသုဆိုကုန်သနည်း။ တေသမဏဗြဟ္မဏာ။ ထိုရဟန်း
 ပုဂ္ဂိုလ်တို့သည်။ ကောလေဟိ။ အိပ်ဆီးသီးဘို့ဖြင့်။ ယာပေမ။ မျှကုန်အံ့။
 ဣတိဝေဝါဒိနော။ ဤသို့အာဟံသုဆိုကုန်၏။ တေ။ ထိုရဟန်းပုဂ္ဂိုလ်တို့သည်။ ကော
 လံပိ။ အိပ်ဆီးသီးကိုလည်း ခါဒန္တိ။ စား၍နေကုန်၏။ ကောလရဗ္ဗိ။ ဝိ။ ဆီးသီး
 မှုန်ကိုလည်း ခါဒန္တိ။ စား၍နေကုန်၏။ ကောလောဒကံပိ။ ဆီးသီးအပျော်ကို
 လည်း ပါဒန္တိ။ သောကံကုန်၏။ အနေကပိတံပိ။ များသောအပြားရှိသော။
 ကောလပိကတိ။ ဆီးယိုအထူးကို။ ပရိဘုဇ္ဇန္တိ။ သုံးဆောင်ကုန်၏။ သာရိ
 ပုတ္တ။ သာရိပုတ္တရာ။ ခေါပနစင်စစ်။ အဟံ ငါသည်။ ဧကံယေဝကောလအာ
 ဟာရံ။ ထိုဆီးအာဟာရကိုသာလျှင်။ အာဟာရိတာ။ သုံးဆောင်ဘူးသည်
 ကို။ အဘိဇာနာမိ။ သိ၏။ သာရိပုတ္တ။ သာရိပုတ္တရာ။ တေနသမယေန။ ထို
 ကိုးပတ်ဘကမ္မာထက်အခါ၌။ ဝာယ။ ထိုဘုရားလောင်းအား။ ကောလော
 ဆီးသီးသည်။ မဟာကြီးသည်။ အဟောသိနုန။ ဖြစ်ထေသသော။ ဣတိဝေဝါ
 ဤသို့သောအကြံသည်။ တေ။ သင်အား။ သိယာခေါပန။ ဖြစ်ရာသည်သာလျှင်
 တည်း။ သာရိပုတ္တ။ သာရိပုတ္တရာ။ ဧကံ။ ထိုဆီးသီးပမာဏကို။ ဧဝံ။ ဤသို့
 ကြီး၏ဟူ၍။ တယာ။ သင်သည်။ နဒဋ္ဌဗ္ဗံ။ မမှတ်အပ်။ ဧဝေရဟိ။ ဤဟူ
 ငါဘုရားထက်ထက်ထော်၌။ ကောလသာ။ ဆီးသီး၏။ ပမာဏံသေယျထာပိ။
 ပမာဏကဲ့သို့။ တသ္မိံကာလေ။ ထိုကိးဆဲ့ တကမ္မာထက်၌။ ကောလော။
 ဆီးသီးသည်။ တေပရမောယေဝ။ ထိုသို့သော ပမာဏရှိသည် သာလျှင်။
 ဟောတိ။ ဖြစ်၏။ ဣတိ။ ဤသို့။ အဟံ။ ငါဘုရားသည်။ ဝဒါမိ။ ဟောတော်မူ၏။
 သာရိပုတ္တ။ သာရိပုတ္တရာ။ ဧကံ။ သေဝကောလံ။ တလုံသောဆီးသီးသည်သာ
 လျှင်ဖြစ်သော။ အာဟာရံ။ အာဟာရကို။ အာဟာရယတော။ သုံးဆောင်
 သော။ ထသုမယံ ထိုငါ၏။ ကာယော။ ကိုယ်သည်။ အဓိမတ္တကထိမာနံ။
 အလွန်ကြီးအသာအဖြစ်သို့။ ပတ္တောရောကံသည်။ ဟောတိ။ ဖြစ်၏။ သေယျ
 ထာပိနာမ။ ဥပမာမည်သည်ကား။ အာဘိတိကပဗ္ဗာနိဝါယထာ။ ကဏ္ဍန်း
 နွယ်၏အဆစ်ကဲ့သို့လည်းကောင်း။ ကာသာပဗ္ဗာနိဝါယထာ။ ကကုန်နွယ်
 ၏အဆစ်ကဲ့သို့ လည်းကောင်း။ ဧဝေဝ။ ဤအတူသာလျှင်။ တာယေဝပျါ

ဟာရတာယ၊ ထိုအာဟာရနည်းသည်၏အဖြစ်ကြောင့်သာလျှင်၊ မေ၊ ငါ၏၊ အင်္ဂါစွက်၊ အင်္ဂါကြီးပေတို့သည်၊ အသုဘဝန္တိ၊ ဖြစ်ကုန်၏၊ ဩဠမေ သေယျထာဝရံ၊ ကုဏ္ဍိယအုပ်၏ခြေရာကဲ့သို့၊ ဝေမေဝ၊ ဤအတူသာလျှင်၊ မေ၊ ငါ၏၊ အာနိသဒံ၊ တင်သားသည်၊ တာယေဝပ္ပါဟာရတာယ၊ ထိုအာဟာရနည်းသည်၏အဖြစ်ကြောင့်သာလျှင်၊ ဟောတိ၊ ဖြစ်၏၊ ဝဇ္ဇနာဝဇ္ဇိသေယျထာဝရံ၊ ထို့ဖြင့်သိ၍ပြုအပ်သောပုတီးလုံးတို့၏အကြားအကြား၌ နိဗ္ဗိနိဗ္ဗိနိသကဲ့သို့၊ ဝေမေဝ၊ ဤအတူသာလျှင်၊ တာယေဝပ္ပါဟာရတာယ၊ ထိုအာဟာရနည်းသည်၏အဖြစ်ကြောင့်သာလျှင်၊ မေ၊ ငါ၏၊ ဝိဗ္ဗိကဏ္ဍကော၊ ကြောက်ကုန်းရိုးသည်၊ ဥန္တုစာဝနတော၊ မြင့်မြင့်နိဗ္ဗိနိဗ္ဗိနိသကဲ့သို့၊ ဟောတိ၊ ဖြစ်၏၊ ဇရသာလာယ၊ စရပ်အို၏၊ ဂေါပါနသိယေ၊ အချဉ်တို့သည်၊ ဩလုဂ္ဂဝိလုဂ္ဂ၊ အချိုကားအပြင်၌ အချိုကားမြေ၌ကုန်သည်၊ ဘဝန္တိသေယျထာဝရံ၊ ဖြစ်ကုန်သကဲ့သို့၊ ဝေမေဝ၊ ဤအတူသာလျှင်၊ တာယေဝပ္ပါဟာရတာယ၊ ထိုအာဟာရနည်းသည်၏အဖြစ်ကြောင့်သာလျှင်၊ မေ၊ ငါ၏၊ ဖာသုဠိယောနံရိုးတို့သည်၊ ဩလုဂ္ဂဝိလုဂ္ဂ၊ ရှုံးရုံးဝင်ကုန်သည်၊ ဘဝန္တိ၊ ဖြစ်ကုန်၏၊ သေယျထာဝရံနာမ၊ ဥပမာမည်သည်ကား၊ ဂန္တိဓေ၊ နက်စွာသော၊ ဥဒပါနေ၊ ခေတွင်း၌၊ ဥဒကသာရကော၊ မြှောက်တို့သည်၊ ဂန္တိရဂတာ၊ နက်သောအရပ်၌တည်ကုန်သည်ဖြစ်၍၊ ဩကာယိကာ၊ အောက်သို့ ဝင်ကုန်သည်ဖြစ်၍၊ ဒိဿန္တိ သေယျထာဝရံ၊ ထင်ကုန်သကဲ့သို့၊ ဝေမေဝ၊ ဤအတူသာလျှင်၊ တာယေဝပ္ပါဟာရတာယ၊ ထိုအာဟာရနည်းသည်၏ အဖြစ်ကြောင့်သာလျှင်၊ မေ၊ ငါ၏၊ အက္ခိကူပေသု၊ မျက်ကွင်းတို့၌၊ အက္ခိတာရကော၊ မျက်ကွင်းတို့သည်၊ ဂန္တိရဂတာ၊ နက်သောအရပ်၌ တည်ကုန်သည်ဖြစ်၍၊ ဩကာယိကာ၊ ဥဒ္ဓောက်ကိုထိညစ်၍ တည်ကုန်သကဲ့သို့၊ ဒိဿန္တိ၊ ထင်ကုန်၏၊ သေယျထာဝရံနာမ၊ ဥပမာမည်သည်ကား၊ အာမကန္တိန္ဒော၊ ခုနုကထလကဆွတ်၍ထားအပ်သော၊ တိတ္ထိကာထာဗျ၊ ဘူးခါးသီးသည်၊ ဝါတာထပေ၊ သေနေပူသည်၊ သံပုဋိတော၊ တွန့်လိပ်သည်၊ သန္တိလ္လာတော၊ အရှုံ့ရှုံ့ဝိန်သည်၊ ဟောတိသေယျထာဝရံ၊ ဖြစ်သကဲ့သို့၊ ဝေမေဝ၊ ဤအတူသာလျှင်၊ မေ၊ ငါ၏၊ သိသန္တိ၊ ဥက္ကောင်း ရေသည်၊ တာယေဝပ္ပါ ဟာရတာယ၊ ထိုအာဟာရနည်းသည်၏ အဖြစ်ကြောင့် သာလျှင်၊ သံပုဋိတာ၊ အတွန့်အတွန့်ရှိသည်၊ သန္တိလာတာ၊ အရှုံ့ရှုံ့ဝိန်သည်၊ ဟောတိ၊ ဖြစ်၏၊ သာရိပုတ္တ၊ သာရိပုတ္တရာ၊ ခေါ၊ စင်စစ်၊ သောအဟံ၊ ထိုငါသည်၊ ဥဒရန္တဝိ၊ ဝင်းရေကို၊ ပရိမထိသာမိ၊ သုံးသပ်အံ့၊ ဣတိ၊ ဤသို့၊ ပရာမသန္တော၊ သုံး

သပ်သည် ရှိသော်၊ ဝိဗ္ဗိ ကဏ္ဍကံယေဝ၊ ကျောက်ဆစ် ရိုးကိုသာလျှင်၊
 ပရိဂ္ဂဏ္ဍာမိ၊ ဝမ်းရေနှင့် တကွကိုင်မိ၏၊ ဝိဗ္ဗိကဏ္ဍကံ၊ ကျောက်ဆစ်ရိုး
 ကို၊ ပရိမထိသာမိ၊ သုံးသပ်အံ့ ဣတိ၊ ဤသို့၊ ပရာမသန္တော၊ သုံးသပ်သည်
 ရှိသော်၊ ဥဒရစ္ဆပိ ယေဝ၊ ဝမ်းရေကိုသာလျှင်၊ ပရိဂ္ဂဏ္ဍာမိ၊ ကျောက်ဆစ်ရိုး
 နှင့်တကွကိုင်မိ၏၊ သာရိပုတ္တု၊ သာရိပုတ္တရာ၊ ယာဝအတိဝိယ၊ အလွန်လျှင်၊
 တာယေဝပ္ပါဟာရတာယ၊ ထိုအာဟာရ နည်းသည်၏ အဖြစ်ကြောင့်သာ
 လျှင်၊ ဥဒရစ္ဆပိ၊ ဝမ်းရေသည်၊ ဝိဗ္ဗိကဏ္ဍကံ၊ ကျောက်ဆစ်ရိုးကို၊ အလ္လိဒါ၊
 ကပ်၍နေသည်၊ ဟောတိ၊ ဖြစ်၏၊ သာရိပုတ္တု၊ သာရိပုတ္တရာ၊ ခေါ၊ စင်စစ်၊
 သောအဟံ၊ ထိုငါသည်၊ ဝစ္စံဝါ၊ ကျင်ကြီးကိုထည်းကောင်း၊ ရတ္တံဝါ၊ ကျင်
 ငယ်ကိုထည်းကောင်း၊ ကရိဿာမိ၊ ပြုအံ့၊ ဣတိမနုသိကရိတွာ၊ ဤသို့လုံး
 သွင်း၍၊ ဂစ္ဆန္တော၊ သွားသည်ရှိသော်၊ တတ္ထေဝ၊ ထိုအရပ်၌ ပင်လျှင်၊
 တာယေဝပ္ပါဟာရတာယ၊ ထိုအာဟာရ နည်းသည်၏ အဖြစ်ကြောင့်သာ
 လျှင်၊ အဝကုဇ္ဇော၊ မှောက်ခံ၊ ပပတာမိ၊ လည်း၏၊ သာရိပုတ္တု၊ သာရိပုတ္တရာ၊
 ခေါ၊ စင်စစ်၊ သောအဟံ၊ ထိုငါသည်၊ တမေဝကာယံ၊ ထိုကိုယ်ကိုသာလျှင်၊
 အဿာသေန္တော၊ သက်သာယာရစေလိုသည်ဖြစ်၍၊ ပါဏိနာ၊ လက်ဖြင့်၊
 ဂတ္တာနိ၊ ကိုယ်ဘို့ကို၊ အနောမဇ္ဇာမိ၊ အာနံတလဲလဲသုံးသပ်၏၊ သာရိပုတ္တု၊
 သာရိပုတ္တရာ၊ တဿမဟံ၊ ထိုငါ၏၊ ပါဏိနာ၊ လက်ဖြင့်၊ ဂတ္တာနိ၊ ကိုယ်တို့
 ကို၊ အနောမဇ္ဇတော၊ အာနံတလဲလဲသုံးသပ်သည် ရှိသော်၊ ကာယ သ္မာ၊
 ကိုယ်မှ၊ ပုဘိမူလသနိ၊ ပုပ်သော အမြစ်ရှိကုန်သော၊ လောမာနိ၊ အမွှေးတို့
 သည်၊ ပဿန္တိ၊ ကြွေကျ ကုန်၏၊ သာရိပုတ္တု၊ သာရိပုတ္တရာ၊ အာဟာ
 ရေန၊ အားနည်းသော အာဟာရကို သုံးဆောင်သဖြင့်၊ သဒ္ဓိ၊ သံသရာဝင်ဆင်း
 ရှေ့စင်ကြယ်၏၊ ဣတိဝေဝါဒိနော၊ ဤသို့သောစကားကို ဆိုကုန်သော၊ ဧဝံ
 ဗိဗ္ဗိနော၊ ဤသို့သော အယူရှိကုန်သော၊ ဧကေ၊ အချို့ကုန်သော၊ သမဏဗြာဟ္မ
 ဏာ၊ ရဟန်းပုဂ္ဂိုလ် တို့သည်၊ သန္တိ ခေါပန၊ ရှိကုန်သည် သာလျှင်ထည်း၊
 တေသမဏဗြာဟ္မဏာ၊ ထိုရဟန်းပုဂ္ဂိုလ် တို့သည်၊ ဧဝံ၊ ဤသို့၊ အာဟံ သု၊ ဆို
 ကုန်၏၊ ကိံ အာဟံ သု၊ အာဟံ သို့ဆိုကုန်သနည်း၊ တေသမဏဗြာဟ္မဏာ၊
 ထိုရဟန်းပုဂ္ဂိုလ် တို့သည်၊ ရုဂ္ဂေဟိ၊ ဝဲနောက်တို့ဖြင့်၊ ယာပေမ၊ မြူထကုန်အံ့၊
 (လ)၊ ဧဝံ၊ ဤသို့၊ ယာပေမ၊ မြူထကုန်အံ့၊ (လ)၊ တဏှု၊ လေဟိ၊ ဆန်
 တို့ဖြင့်၊ ယာပေမ၊ မြူထကုန်အံ့၊ ဣတိဝေဝါ၊ ဤသို့၊ အာဟံ သု၊ ဆိုကုန်၏၊ တေသ
 မဏဗြာဟ္မဏာ၊ ထိုရဟန်း ပုဂ္ဂိုလ် တို့သည်၊ တဏှု၊ လိဝိ၊ ဆန်ကိုလည်း၊
 ခါဒန္တိ၊ စားကုန်၏၊ တဏှု၊ လုဗ္ဗပိ၊ ဆန်မှန်ကိုလည်း၊ ခါဒန္တိ၊ စားကုန်၏၊

တဏှာလောဒကံပိ။ ဆန်ကိုပြုအပ်သောရေကိုလည်း၊ ဝိဝေဒိ။ သောက်ကုန်၏ အနေကပိတိတံ၊ များသော အပြားရှိသော၊ တဏှာလေဝိကတိ။ ဆန်ရည်ဆန် မှုန်မှုန်ချို အစရှိသောအထူးကို၊ ပရိတုဉ္ဇန္တိ။ သုံးဆောင်ကုန်၏၊ သာရိပုတ္တ၊ သာရိပုတ္တရာ၊ ခေါ်ပန၊ စင်စစ်၊ အဟံ၊ ငါသည်၊ ဧကံယေဝတဏှာလံ၊ ဆန်တလုံး သာလျှင် ဖြစ်သော၊ အာဟာရံ၊ အာဟာရကို၊ အာဟာရိတေ၊ သုံးဆောင်ဘူးသည်ကို၊ အဘိဇာနာမိ၊ သိ၏၊ သာရိပုတ္တ၊ သာရိပုတ္တရာ၊ ဧတေန သမယေန၊ ထိုကိုးဆွဲတကမ္ဘာထက်အခါ၌၊ အသ၊ ထိုထူးလောင်းအား၊ တဏှာလော၊ ဆန်သည်၊ မဟာ၊ ကြီးသည်၊ အဟောသိနုန၊ ဖြစ်လေသလော၊ ဣတိဧဝံ၊ ဤသို့သောအကြံသည်၊ ဧတေ၊ သင်အား၊ သိယာခေါ်ပန၊ ဖြစ်ရာသည် သာလျှင်တည်း၊ သာရိပုတ္တ၊ သာရိပုတ္တရာ၊ ဧတံ၊ ထိုဆန်လုံးပမာဏကို၊ ဧဝံ၊ ဤသို့ကြီး၏ဟူ၍၊ တယာ၊ သင်သည်၊ နဒဋ္ဌိမ္ပ၊ မမှတ်အပ်၊ ဧတရိတိ၊ ယ ခါတုရားထက်ထက်တော်၌၊ တဏှာလော၊ ဆန်၏၊ ပမာဏံသေယျထာဝိ၊ ပမာဏကဲ့သို့၊ တတ္ထိ၊ ကာလေ၊ ထိုကိုးဆွဲတကမ္ဘာထက်၌၊ တဏှာလော၊ ဆန်သည်၊ ဧတပရမေယေဝ၊ ထိုသို့သော ပမာဏရှိသည်သာလျှင်၊ ယဒါ၊ အကြင်အခါ၌၊ ဟောတိအဟောသိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ အဟံ၊ ငါတုရားသည်၊ ဝဒါမိ၊ ဟောတော်မူ၏၊ သာရိပုတ္တ၊ သာရိပုတ္တရာ၊ ဧကံယေဝတဏှာလံ၊ တလုံး သောဆန်သည်သာလျှင်ဖြစ်သော၊ အာဟာရံ၊ အာဟာရကို၊ အာဟာရယ တော၊ သုံးဆောင်သော၊ တဿမယံ၊ ထို၏၊ ကာယော၊ ကိုယ်သည်၊ အဓိ မက္ခကထိမာနံ၊ အလွန်ကြီးသောအဖြစ်သို့၊ ပက္ခော၊ ရောက်သည်၊ ဟောတိ၊ ဖြစ်၏ သေယျထာဝိနာမ၊ ဥပမာမည်သည်ကား၊ အာသိတိ၊ ကပဗ္ဗာနိဝါ၊ သေယျထာဝိ၊ ကဇ္ဇနံ၊ နွယ်၏အဆစ်ကဲ့သို့လည်းကောင်း၊ ကာလာပဗ္ဗာနိဝါ၊ သေယျထာဝိ၊ တကျစ်နွယ်၏အဆစ်ကဲ့သို့လည်းကောင်း၊ ဧဝမေဝ၊ ဤအတူသာလျှင်၊ တာယေဝပ္ပါဟာရတာယ၊ ထိုအာဟာရနည်းသည်၏ အဖြစ်ကြောင့် သာလျှင်၊ မေ၊ ငါ၏၊ အင်္ဂပစ္စင်္ဂါနိ၊ အင်္ဂါကြီးငယ်တို့သည်၊ အသုဘာဝန္တိ၊ ဖြစ်ကုန်၏၊ သေယျထာဝိနာမ၊ ဥပမာမည်သည်ကား၊ ဩဠပဒံယထာ၊ ကုလားအုပ်၏ ခြေရာကဲ့သို့၊ ဧဝမေဝ၊ ဤအတူသာလျှင်၊ မေ၊ ငါ၏၊ အာနိသံ၊ တင်သားသည်၊ တာယေဝပ္ပါဟာရတာယ၊ ထိုအာဟာရ နည်းသည်၏ အဖြစ်ကြောင့်သာလျှင်၊ ဟောတိ၊ ဖြစ်၏၊ သေယျထာဝိနာမ၊ ဥပမာမည်သည်ကား၊ ဝဋ္ဋနာဝဋ္ဋိသေယျထာဝိ၊ ကြီးဖြင့် သိ၍ပြုအပ်သော ပုတီးလုံးတို့၏ အကြားအကြား၌ နိမ့်နိမ့်ရှိသကဲ့သို့၊ ဧဝမေဝ၊ ဤအတူသာလျှင်၊ တာယေဝပ္ပါဟာရတာယ၊ ထိုအာဟာရနည်း သည်၏အဖြစ်ကြောင့် သာလျှင်၊ မေ၊

ငါ၏ ဝိဗ္ဗိကဏ္ဍကားကျောက်ကုန်းရိုးသည်။ ဥဒ္ဓတာဝနထော။ မြင့်မြင့်နှင့်
 နှင့်ရှိသည်။ ဟောတိ၊ ဖြစ်၏။ သေယျထာဝရဥပမာမည်သည်ကား။ ဇေယျထာ
 ထာယ။ စရပ်အို၏။ ဂေါပါဏသိယော။ အချဉ်တို့သည်။ ဩလုဂ္ဂိလုဂ္ဂိ။ အချို
 ကားအပြင်၌ အချိုကားမြေ၌ကျကုန်သည်။ ဘဝန္တိ သေယျထာဝရ၊ ဖြစ်ကုန်
 သကဲ့သို့။ ဧဝမေဝ။ ဤအတူသာလျှင်။ တာယေဝပ္ပါဟာရတာယ။ ထိုအာ
 ဟာရနည်းသည်၏အဖြစ်ကြောင့်သာလျှင်။ မေ၊ ငါ၏။ ဖာသုဗ္ဗိယော၊ နံရိုးတို့
 သည် ဩလုဂ္ဂိလုဂ္ဂိ၊ ရှုံးရရုံးဝင်ကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ သေယျထာ
 ဝရနာမဥပမာမည်သည်ကား။ ဂန္တိရေ၊ နက်စွာသော။ ဥဒ္ဓတာဝန၊ ရေတွင်း၌။
 ဥဒ္ဓကတာရကာ၊ ရေဖြောက်တို့သည်။ ဂန္တိရဂတာ၊ နက်သောအရပ်၌တည်
 ကုန်သည်ဖြစ်၍။ ဩက္ခာယိကာ၊ အောက်သို့ ဝင်ကုန်သည်ဖြစ်၍။ ဒိဿန္တိ
 သေယျထာဝရ၊ ထင်သကဲ့သို့။ ဧဝမေဝ။ ဤအတူသာလျှင်။ တာယေဝပ္ပါဟာရ
 တာယ။ ထိုအာဟာရနည်းသည်၏အဖြစ်ကြောင့်သာလျှင်။ မေ၊ ငါ၏။ အက္ခိ
 ကုပေသု။ မျက်ကွင်းတွင်းတို့၌။ အက္ခိတာရကာ၊ မျက်လုံးတို့သည်။ ဂန္တိရ
 ဂတာ။ နက်သောအရပ်၌တည်ကုန်သည်ဖြစ်၍။ ဩက္ခာယိကာ။ ဥဒ္ဓောက်ကို
 ထိဉာဉ်၍ ဘည်ကုန်သကဲ့သို့။ ဒိဿန္တိ၊ ထင်ကုန်၏။ သေယျထာဝရနာမဥပမာ
 မည်သည်ကား။ အာမကန္တိန္ဒေ၊ နူးကောထက၊ စွတ်၍ထားအပ်သော။ တိတ္ထိ
 ကာလာဗု၊ တူးခါးသီးသည်။ ဝါဘာထပေန၊ ထေနေပူကြောင့်။ သံပုဗ္ဗိတော။
 တွန့်လိပ်သည်။ သမ္ဘိသာတော။ ရှုံ့ရှုံ့၊ ဝိန်သည်။ ဟောတိ သေယျထာဝရ၊ ဖြစ်
 သကဲ့သို့။ ဧဝမေဝ။ ဤအတူသာလျှင်။ မေ၊ ငါ၏။ သိသစ္စပိ။ ဥက္ခောင်းရေ
 သည်။ သာယေဝပ္ပါဟာရတာယ။ ထိုအာဟာရနည်းသည်၏ အဖြစ်ကြောင့်
 သာလျှင်။ သံပုဗ္ဗိတော။ တွန့်လိပ်သည်။ သမ္ဘိသာတာ။ အရှုံ့ရှုံ့၊ ဝိန်သည်။ ဟော
 တိ၊ ဖြစ်၏။ သာရိပုတ္တ။ သာရိပုတ္တရာ၊ ခေါစင်စစ်။ သောအဟံ၊ ထိုငါသည်။
 ဥဒ္ဓရစ္ဆပိ။ ဝမ်းရေကို။ ပရိမထိသာမိ၊ သုံးသပ်အံ့။ ဣတိ၊ ဤသို့။ ပရာမ
 သန္တာ၊ သုံးသပ်သည်ရှိသော်။ ဝိဗ္ဗိကဏ္ဍကံယေဝ၊ ကြောက်ဆစ်ရိုးကိုသာ
 လျှင်။ ပရိဂ္ဂဏာမိ၊ ဝမ်းရေနှင့်ထကွကိုင်မိ၏။ ဝိဗ္ဗိကဏ္ဍကံ၊ ကြောက်ဆစ်ရိုး
 ကို။ ပရိမထိသာမိ၊ သုံးသပ်အံ့။ ဣတိ၊ ဤသို့။ ပရာမသန္တာ၊ သုံးသပ်သည်
 ရှိသော်။ ဥဒ္ဓရစ္ဆပိ၊ ယေဝ၊ ဝမ်းရေကိုသာလျှင်။ ပရိဂ္ဂဏာမိ၊ ကျောက်ဆစ်ရိုး
 နှင့်ထကွကိုင်မိ၏။ သာရိပုတ္တ။ သာရိပုတ္တရာ။ ယာသုအတိပိယ၊ အလွန်လျှင်။
 တာယေဝပ္ပါဟာရတာယ။ ထိုအာဟာရနည်းသည်၏အဖြစ်ကြောင့်သာ
 လျှင်။ ဥဒ္ဓရစ္ဆပိ၊ ဝမ်းရေသည်။ ဝိဗ္ဗိကဏ္ဍကံ၊ ကျောက်ဆစ်ရိုးကို။ အဇ္ဈိနာ။
 ကပ်၍နေသည်။ ဟောတိ၊ ဖြစ်၏။ သာရိပုတ္တ။ သာရိပုတ္တရာ။ ခေါစင်စစ်။

သောအဟံ၊ ထိုငါသည်၊ ဝစ္စံဝါ၊ ကျင်ကြီးကိုလည်းကောင်း၊ ရက္ခံဝါ၊ ကျင်
ယော်ကိုလည်းကောင်း၊ ကရိဿာမိ၊ ပြုအုံးအုတ်မနုသိကရိတွာ၊ ဤသို့လုံး
သွင်း၍၊ ဂစ္ဆန္တော၊ သွားသည်ရှိသော်၊ တတ္ထေဝ၊ ထိုအရပ်၌ပင်လျှင်၊ တာယေ
ဝပ္ပါဟာရတာယ၊ ထိုအာဟာရနည်း သည်၏အဖြစ်ကြောင့် သာလျှင်၊ အဝ
ကုဇ္ဇော၊ မှောက်ခုံးပပတာမိ၊ လည်း၏၊ သာရိပုတ္တ၊ သာရိပုတ္တရာ၊ ခေါ၊ စင်
စစ်၊ သောအဟံ၊ ထိုငါသည်၊ တမေဝကာယံ၊ ထိုကိုယ်ကိုသာလျှင်၊ အသော
သေန္တော၊ သက်သာသာရစေလိုသည်ဖြစ်၍၊ ပါဏိနာ၊ လက်ဖြင့်၊ ဂတ္တာနိ၊
ကိုယ်ဘို့ကို၊ အနောမဇ္ဇာမိ၊ အဘာနံတလဲလဲ သုံးသပ်၏၊ သာရိပုတ္တ၊
သာရိပုတ္တရာ၊ တဿမဟံ၊ ထိုငါသည်၊ ပါဏိနာ၊ လက်ဖြင့်၊ ဂတ္တာနိ၊ ကိုယ်
တို့ကို၊ အနောမဇ္ဇတော၊ အဘာနံတလဲလဲသုံးသပ်သည်ရှိသော်၊ ကာယသ္မာ၊
ကိုယ်မှ၊ ပုဘိမူသာနိ၊ ပုပ်သောအဖြစ်ရှိကုန်သော၊ ထောမာနိ၊ အမွှေးတို့
သည်၊ ပတန္တိ၊ ကြွေကျကုန်၏၊ သာရိပုတ္တ၊ သာရိပုတ္တရာ၊ ခေါ၊ စင်စစ်၊
သောအဟံ၊ ထိုငါသည်၊ တာယအဂ္ဂိယာယ၊ ထိုလုံ့လဖြင့်၊ တာယပဋိပဒါယ၊
ထိုသို့သောအကျင့်ဖြင့်၊ တာယဒုက္ခကောရိကာယ၊ ထိုသူတပါးတို့သည်ပြု
ခြင်းငှါမထတ်နိုင်သောအကျင့်ဖြင့်၊ မနုဿဓမ္မာ၊ လူတို့၏ကုသိုလ်ကမ္မပထ
တရားဆယ်ပါးထက်၊ ဥတ္တရိ၊ လွန်မြတ်စွာသော၊ အလမဂိယဉာဏဒဿ
နဝိသေသံ၊ အရိယာ အဖြစ်ကို ပြုခြင်းငှါ စွမ်းနိုင်သော ထူးသောလော
ကုတ္တရာတရားကို၊ နန္ဒြာဂံ၊ မရနိုင်၊ တံ၊ ထိုလောကုတ္တရာတရားကိုမရနိုင်
ခြင်းသည်၊ ကိဿဟေတု၊ အဘယ် အကြောင်းကြောင့်နည်း၊ အရိယာ၊
အပြစ်မရှိသော၊ အဓိဂဏာ၊ ရအပ်ပြီးသော၊ နယျာနိကာ၊ ဝဋ်ဆင်းရဲငှထုတ်
တတ်သော၊ ယာယံအရိယပညာ၊ အကြင်အရိယာ မဂ်ပညာသည်၊ တက္က
ရဿ၊ ဤအရိယမဂ်ကို ရသောသူ၏၊ သမ္ပာ၊ ကောင်းစွာ၊ ဒုက္ခက္ခယာယ၊
ဒုက္ခအပေါင်းကို ကုန်စေခြင်းငှါ၊ နယျာတိ၊ ဝဋ်ဆင်းရဲငှ ထုတ်တတ်၏။
ဣဒိဿာယေဝအရိယာယပညာယ၊ ဝိပဿနာပညာရသဖြင့် ရအပ်သော
ဤအရိယာမဂ်ပညာကို၊ အနဓိဂမာ၊ မရခြင်းကြောင့်တည်း၊ သာရိပုတ္တ၊
သာရိပုတ္တရာ၊ သံသာရေန၊ တဝဗျားစွာကျင်ထည်သဖြင့်၊ သဒ္ဓိ၊ ဝဋ်ဆင်း
ရဲငှစင်ကြယ်၏။ ဣတိဝေဝံဒိနော၊ ဤသို့သော စကားကို ဆင်ကုန်သော၊
ဝေဝံဒိဗ္ဗိနာ၊ ဤသို့အယူ ရှိကုန်သော၊ ဧကေ၊ အချို့ ကုန်သော၊ သမဏ
ဗြာဟ္မဏာ၊ ရဟန်း ပုဏ္ဏား တို့သည်၊ သန္တိခေါပန၊ ရှိကုန်သည် သာလျှင်
ထည်း၊ သာရိပုတ္တ၊ သာရိပုတ္တရာ၊ သဒ္ဓါဝါသေဟိ၊ သဒ္ဓါဝါသသံ၌ ဖြစ်
ကုန်သော၊ ဒေဝေဟိ၊ ဗြဟ္မာတို့ကို၊ အညတြ၊ ထား၍၊ ဒိဗောန၊ ရှည်စွာသော။

ဣမိနာအဋ္ဌနာ၊ ဤသံသရာကာလဖြင့်၊ မယာ၊ ငါသည်။ နသံသရိတပုဗ္ဗော၊
 မကြင်လည်ဘူးသော၊ ယောသံသာဇော၊ အကြင် ကျင်လည်ရာတုံသည်၊
 အတ္ထိ၊ ရှိ၏။ သောသံသာဇော၊ ထိုကျင်လည်ရာ တုံကို၊ သုလတဉ္စပေါ၊
 ရလွယ်သည်။ နဟောတိ၊ မဖြစ်။ သာရိပုတ္တ၊ သာရိပုတ္တရာ၊ အတံ၊ ငါ
 ဘုရားသည်၊ သုဒ္ဓါဝါသော၊ သုဒ္ဓါဝါသဖြစ်သော၊ ဧဝေ၊ ဗြဟ္မာပြည်၌၊ သစေ
 သံသာဇေယျံ၊ အကယ်၍ ကျင်လည်သည်ဖြစ်အံ့၊ ပုန၊ ထာဘနံ၊ ဣဝံထောကံ။
 ဤလူ့ပြည်သို့၊ နအာဂစ္ဆေယျံ၊ မလာရာ၊ သာရိပုတ္တ၊ သာရိပုတ္တရာ၊ ဥပပတ္တိ
 ယာ၊ အကြိမ်များစွာဖြစ်သဖြင့်၊ သုဒ္ဓိ၊ သံသရာဝင်ဆင်းရဲမှစင်ကြယ်၏။ ဣတိ
 ဧဝံဝါဒိနော၊ ဤသို့သောစကားကိုဆိုကုန်သော၊ ဧဝံဒိဋ္ဌိနော၊ ဤသို့အယူရှိ
 ကုန်သော၊ ဧကော၊ အချို့ကုန်သော၊ သမဏဗြာဟ္မဏာ၊ ရဟန်း ပုတ္တားတို့
 သည်။ သန္တိ ခေါပန၊ ရှိကုန်သည်သာလျှင်တည်း၊ သာရိပုတ္တ၊ သာရိပုတ္တရာ၊
 သုဒ္ဓါဝါသေဟိ၊ သုဒ္ဓါဝါသတုံ၌ ဖြစ်ကုန်သော၊ ဧဝေဟိ၊ ဗြဟ္မာတို့ကို၊
 အညတြ၊ ထား၍၊ ဒိဗောန၊ ရှည်စွာသော၊ ဣမိနာအဋ္ဌနာ၊ ဤသံသရာကာလ
 ဖြင့်၊ မယာ၊ ငါသည်။ အနုပပန္နပုဗ္ဗော၊ မဖြစ်ဘူးသော၊ ယာဥပပတ္တိ၊ အကြင်
 အကြိမ်များစွာဖြစ်ခြင်းသည်၊ အတ္ထိ၊ ရှိ၏။ သာဥပပတ္တိ၊ ထိုအကြိမ်များစွာ
 ဖြစ်ခြင်းသည်။ နသုလတ ဉ္စပေါ၊ ရလွယ်သော သဘောမရှိ၊ သာရိပုတ္တ၊
 သာရိပုတ္တရာ၊ အတံ၊ ငါသည်၊ သုဒ္ဓါဝါသေ၊ သုဒ္ဓါဝါသတုံ၌လည်း၊ သစေဥပ
 ပစ္စေယျံ၊ အကယ်၍ဖြစ်ငြားအံ့၊ ပုန၊ ထာဘနံ၊ ဣဝံထောကံ။ ဤလူ့ပြည်သို့၊
 နအာဂစ္ဆေယျံ၊ မလာရာ၊ သာရိပုတ္တ၊ သာရိပုတ္တရာ၊ အာဝါသေန၊ များစွာ
 သောအရပ်တို့၌နေဘူးသည်၏အစွမ်းဖြင့်၊ သုဒ္ဓိ၊ သံသရာဝင်ဆင်းရဲမှစင်
 ကြယ်၏။ ဣတိ ဧဝံဝါဒိနော၊ ဤသို့သောစကားကိုဆိုကုန်သော၊ ဧဝံဒိဋ္ဌိနော။
 ဤသို့အယူရှိကုန်သော၊ ဧကော၊ အချို့ကုန်သော၊ သမဏဗြာဟ္မဏာ၊ ရဟန်း
 ပုတ္တားတို့သည်။ သန္တိ ခေါပန၊ ရှိကုန်သည်သာလျှင်တည်း၊ သာရိပုတ္တ၊ သာ
 ရိပုတ္တရာ၊ သုဒ္ဓါဝါသေဟိ၊ သုဒ္ဓါဝါသတုံ၌ဖြစ်ကုန်သော၊ ဧဝေဟိ ဗြဟ္မာတို့
 ကို၊ အညတြ၊ ထား၍၊ ဒိဗောန၊ ရှည်စွာသော၊ ဣမိနာအဋ္ဌနာ၊ ဤသံသရာကာ
 လဖြင့်၊ မယာ၊ ငါသည်။ ယောအာဝါသော၊ အကြင်နေရာကို၊ အပုဗ္ဗပုဗ္ဗော၊
 မနေစဘူး၊ သောအာဝါသော၊ ထိုငါမနေဘူးသောနေရာသည်။ နသုလတဉ္စ
 ပေါ၊ ရလွယ်သော သဘောမရှိ၊ သာရိပုတ္တ၊ သာရိပုတ္တရာ၊ အတံ၊ ငါသည်။
 သုဒ္ဓါဝါသော၊ သုဒ္ဓါဝါသ ဖြစ်သော၊ ဧဝေစ၊ ဗြဟ္မာပြည်၌လည်း၊ သစေ
 ဥပပစ္စေယျံ၊ အကယ်၍ဖြစ်ငြားအံ့၊ ပုန၊ ထာဘနံ၊ ဣဝံထောကံ။ ဤလူ့ပြည်သို့၊
 နအာဂစ္ဆေယျံ၊ မလာရာ၊ သာရိပုတ္တ၊ သာရိပုတ္တရာ၊ ယညေန၊ များစွာပဏိပူ

ဇော်သဖြင့်၊ သဒ္ဓါ သံသရာဝင်ဆင်းရဲမှစင်ကြယ်၏။ ဣတိ ဝေဝါဒိနော၊ ဤသို့
 သောစကားကိုဆိုကုန်သော၊ ဝေဝါဒိနော၊ ဤသို့အယူရှိကုန်သော၊ ဧကော၊
 အချို့ကုန်သော၊ သမဏဗြာဟ္မဏာ၊ ရဟန်းပုဂ္ဂိုလ်တို့သည်၊ သန္တိပေါပန၊
 ရှိကုန်သည်သာလျှင်တည်း၊ သာရိပုတ္တ၊ သာရိပုတ္တရာ၊ ယောယညော၊
 အကြင်ယဇ်ကိုမယာ၊ ငါသည်၊ အယိဋ္ဌပုဗ္ဗော၊ မပူဇော်စဘူးသောယညော၊
 ထိုငါပူဇော်ဘူးသောယဇ်သည်၊ နသုလတဂ္ဂပေါ၊ ရလွယ်သောသဘောမရှိ
 တဉ္စခေါ၊ ထိုယဇ်ကိုလည်းမယာ၊ ငါသည်၊ ရုဒ္ဓါဝသိက္ခေန၊ မင်းတို့အားပြု
 အပ်သောထိပ်၌ သွန်းအပ်သော အဘိသိက်ရှိသော၊ ခတ္တိယေန၊ ခေတ္တ
 ဝိပတိရှိသော၊ ရညာဝါ၊ မင်းသည်မူလည်း၊ သတာဝသန္တေန၊ ဖြစ်သဖြင့်၊
 မဟာသာလေန၊ များသောဥစ္စာရှိသော၊ ဗြာဟ္မဏေနဝါ၊ ပုဂ္ဂိုလ်သည်မူ
 လည်း၊ ယိဋ္ဌပုဗ္ဗံ၊ ယဇ်ပူဇော်ဘူး၏၊ သာရိပုတ္တ၊ သာရိပုတ္တရာ၊ အဂ္ဂိပရိစရိ
 ယာယ၊ များစွာမီးကိုလုပ်ကြေးသဖြင့်၊ သဒ္ဓါ သံသရာဝင်ဆင်းရဲမှစင်ကြယ်
 ၏ဣတိ ဝေဝါဒိနော၊ ဤသို့သော စကားကိုဆိုကုန်သော၊ ဝေဝါဒိနော၊ ဤသို့
 အယူရှိကုန်သော၊ ဧကော၊ အချို့ကုန်သော၊ သမဏဗြာဟ္မဏာ၊ ရဟန်းပုဂ္ဂိုလ်
 တို့သည်၊ သန္တိပေါပန၊ ရှိကုန်သည်သာလျှင်တည်း၊ သာရိပုတ္တ၊ သာရိပုတ္တ
 ရာ၊ ဒီးဗာန၊ ရှည်စွာသော၊ ဣဗိနာအဇ္ဈနာ၊ ဤသံသရာကာလဖြင့်၊ သံသရ
 ကာ၊ ကြင်လည်သော၊ မယာ၊ ငါသည်၊ ယောအဂ္ဂိ၊ အကြင်မီးကို၊ အပရိပိတ္တ
 ပုဗ္ဗော၊ မလုပ်ကြေးစဘူးသောအဂ္ဂိ၊ ထိုမီးသည်၊ သုလတဂ္ဂပေါ၊ ရလွယ်
 သောသဘော ရှိသည်၊ နဟောတိ၊ မဖြစ်၊ တဉ္စခေါ၊ ထိုမီးသည်လည်း၊
 မယာ၊ ငါသည်၊ ရုဒ္ဓါဝသိက္ခေန၊ ထိပ်၌သွန်းအပ်သော အဘိသိက် ရှိသော၊
 ခတ္တိယေန၊ ခေတ္တ ဝိပတိရှိသော၊ ရညာဝါ၊ မင်းသည်မူလည်း၊ သတာ
 ဝသန္တေန၊ ဖြစ်သဖြင့်၊ မဟာသာလေန၊ များသောဥစ္စာရှိသော၊ ဗြာဟ္မဏ
 နဝါ၊ ပုဂ္ဂိုလ်သည် မူလည်း၊ ယိဋ္ဌပုဗ္ဗံ၊ ယဇ်ပူဇော်ဘူး၏၊ သာရိပုတ္တ၊
 သာရိပုတ္တရာ၊ ယောဝဒေဝ၊ အကြင်မျှလောက်၊ အယံဘဝံပရိသော၊ ဤအရှင်
 ယောက်ျားသည်၊ ဒဟာရော၊ ပျိုလှယ်သည်၊ ယုဝါ၊ ကောင်းသော အယုတ်
 နှင့်ပြည့်စုံသည်၊ သုသုကာဠကေသော၊ မြင်းနက်သောဆံရှိသည်၊ တဒြေန၊
 ကောင်းသော၊ ယောဗ္ဗနေ၊ အယုတ်နှင့်၊ သမန္နာဂတော၊ ပြည့်စုံသည်၊
 ပဋ္ဌမေနာယာယာ၊ ပဋ္ဌမအယုတ်နှင့်၊ သမန္နာဂတော၊ ပြည့်စုံသည်၊ ဟော
 တိ၊ ဖြစ်၏၊ တာဝဒေဝ၊ ထိုမျှလောက်သော ကာလပတ်လုံး သာလျှင်၊ ပရ
 မေန၊ မြတ်သော၊ ဗညာဝေယုတ္တိယေန၊ ထင်သောပညာရှိသည်၏ အဖြစ်
 နှင့်၊ သမန္နာဂတော၊ ပြည့်စုံသည်၊ ဟောတိ၊ ဖြစ်၏၊ ယတောစယဒါ၊ အကြင်

အခါ၌လည်း၊ အယံဘဝံပုဂါသော၊ ဤအရှင် ယောကျ်ားသည်၊ ဇိဏ္ဏော၊
 အိုးမင်းသည်၊ ဝုဇာ၊ ကြီးပွား၍တည်သောအင်္ဂါကြီးပင်ရှိသည်။ မဟာလ္လ
 ကော၊ အမျိုးအားဖြင့် မြတ်သည်။ အဒ္ဓဂတော၊ ကြာမြင့်စွာသောကာလ
 ကိုလွန်သည်။ ဝယောအနုပ္ပတ္တော၊ တတိယအယွယ်သို့ရောက်သည်။ အာ
 သိတိကောဝါ၊ ရှစ်ဆယ်အယွယ်ရှိသည် လည်းကောင်း၊ နဝတိကောဝါ၊
 ကိုးဆယ်အယွယ်ရှိသည်လည်းကောင်း၊ ဇာတိယာ၊ ပဋိသန္ဓေအားဖြင့်၊
 ဝဿသတိကောဝါ၊ အနှစ်တရာရှိသည်လည်းကောင်း၊ ဟောတိ၊ ဖြစ်၏။
 အထ၊ ထိုတတိယအယွယ်သို့ရောက်သောကာလ၌၊ ယာပညာဝေယုတ္တိ၊
 အကြင်ထင်သောပညာသည်၊ အတ္ထိ၊ ရှိ၏။ တဗ္ဗာပညာဝေယုတ္တိယာ၊ ထိုထင်
 သောပညာရှိသည်၏အဖြစ်မှ၊ ပရိဟာယတိ၊ ယုတ်၏။ ဣတိဝေဝါဒိနော၊
 ဤသို့သောစကားကို ဆိုကုန်သော၊ ဝေဒိဗ္ဗိနော၊ ဤသို့အယူရှိကုန်သော၊
 ဇကော၊ အချို့ကုန်သော၊ သမဏပြု၊ ဟွေဏ၊ ရဟန်းပုတ္တော့တို့သည်။ သန္တိ၊
 ရှိကုန်၏။ သာရိပုတ္တ၊ သာရိပုတ္တရာ၊ ဇေတဝစနံ၊ ထိုပဌမအယွယ်၌ကြီးသော
 ပညာသည်တတိယအယွယ်၌ပျောက်၏ဟူသောစကားကို၊ ဝေ၊ ဤဆိုခဲ့ပြီး
 သောနည်းဖြင့်၊ နခေါပနဒဗ္ဗဗ္ဗံ၊ မမှတ်အပ်။ သာရိပုတ္တ၊ သာရိပုတ္တရာ၊ အယ်
 ခေါ၊ ငါသည်လျှင်၊ တေရတိ၊ ယခုအခါ၌၊ ဇိဏ္ဏော၊ အိုပြီ။ ဝုဇာ၊ ကြီးရင့်ပြီ။
 မဟာလ္လကော၊ အမျိုးအားဖြင့်မြတ်ပြီ။ အဒ္ဓဂတော၊ ကြာမြင့်စွာသောကာလ
 ကိုလွန်ပြီ။ ဝယောအနုပ္ပတ္တော၊ တတိယအယွယ်သို့ရောက်ပြီ။ မေ၊ ငါအား၊
 အာသိတိကောဝယော၊ အနှစ်ရှစ်ဆယ် အယွယ်သည်။ ဝတ္တတိ၊ ဖြစ်၏။
 သာရိပုတ္တ၊ သာရိပုတ္တရာ။ ဣသောသနော၊ ဤသာသနာတော်၌၊ ဝဿသတာ
 ယုကာ၊ အနှစ်တရာအသက်ရှည်ကုန်သော၊ ဝဿသတဇိဝိနော၊ အနှစ်တရာ
 အသက်ရှင်ကုန်သော၊ ပရမာယ၊ မြတ်သော၊ သတိယာစ၊ သတိနှင့်လည်း
 ကောင်း၊ ဝတိယာစ၊ ဝတိနှင့်လည်းကောင်း၊ ဝိတိယာစ၊ တည်ကြည်ခြင်းနှင့်
 လည်းကောင်း၊ ပရမေန၊ မြတ်သော၊ ပညာဝေယုတ္တိယေန၊ အကျိုး
 အကြောင်းကိုပြခြင်းငှါစွမ်းနိုင်သောပညာနှင့်လည်းကောင်း၊ သမန္နာဝတာ
 ပြည့်စုံကုန်သော၊ စက္ကာရော၊ လေးယောက်ကုန်သော၊ မေ၊ ငါ၏၊ သာဝကော၊
 ထပည့်၏သည်။ အထျှ၊ ရှိသည်ဖြစ်ကုန်ရာ၏။ သာရိပုတ္တ၊ သာရိပုတ္တရာ။
 ဝေယုတ္တော၊ ဥပမာမည်သည်ကား။ ဒဠုဓမ္မေ၊ ဗိုလ်နှစ်ထောင်ထင်သော
 လေးရှိသော၊ သိက္ခိတော၊ သင်အပ်ပြီးသော လေးအတတ်ရှိသော။ ကထ
 ဟတ္တော၊ လေ့ကျက် အပ်သော လေးအတတ် ရှိသော။ ကတုပါသနော၊
 မင်းမျိုးတို့ အထွယ်၌ ပြအပ်သော မြားရေးအတတ် ရှိသော၊ ခန္ဓဂ္ဂဟော။

လေးသွားကျော်သည်။ လဟုကေန၊ ပေါသော၊ အပ္ပကထိရေနေဝ၊ မဆင်းရဲ
မပြုပြင်သည်သာလျှင်ဖြစ်သော၊ အသနေန၊ မြားဖြင့်၊ တိရိယံ၊ ဖိထားသော၊
ထာသစ္စာယံ၊ ထန်းပင်ရိပ်ကို၊ အတိပါထေယျသေယျထာ၊ လွန်စေရာသကဲ့
သို့၊ ဧဝံ၊ ထိုအတူ၊ အဓိမတ္တသတိမန္တော၊ အလွန်သောသတိရှိကုန်
သော၊ ဧဝံ၊ ဤအတူ၊ အဓိမတ္တဂတိမန္တော၊ အလွန်သောဂတိရှိကုန်သော၊ ဧဝံ၊
ဤအတူ၊ အဓိမတ္တမိတိမန္တော၊ အလွန်သောမိရိယရှိကုန်သော၊ ဧဝံ၊ ဤအတူ၊
ပရမေန၊ မြတ်သော၊ ပညာဝေယျတ္တိယေန၊ အကျိုးအကြောင်းကို ပြုနိုင်
သောပညာနှင့်၊ သမန္နာဂတာ၊ ပြည့်စုံကုန်သော၊ ထေဝာဝကာ၊ ထိုတပည့်
တို့သည်၊ ဝံ၊ ငါ့ကို၊ စတုန္ဒံ၊ သတိပဋ္ဌာန်၊ လေးပါးသော သတိပဋ္ဌာန်တို့ကို၊
ဥပါဒါယုပါဒါယ၊ အတန်တလဲလဲစွဲ၍၊ ပဉ္စ၊ ပြဿနာကို၊ ပုစ္ဆေယျ၊ မေးကုန်
ရာ၏၊ ပုစ္ဆောပုစ္ဆောစ၊ မေးတိုင်းမေးတိုင်းလည်း၊ အဟံ၊ ငါသည်။ ထေသံ၊
ထိုထပြိုင်နက်သော လေးယောက်သော သာဝကတို့အား၊ ဗျာကရေယျံ၊
ဖြေခြင်းငှါစွမ်းနိုင်တော်မူ၏၊ မေမယာ၊ ငါသည်၊ ဗျာကတဉ္စ၊ ဖြေအပ်သော
အနက်ကိုလည်း၊ မေမမ၊ ငါ၏၊ ဗျာကတတော၊ ဖြေသောအတိုင်း၊ ဝေရေယျံ၊
မှတ်စေနိုင်ကုန်ရာ၏၊ ဝံ၊ ငါ့ကို၊ ဒုတိယကံ၊ နှစ်ကြိမ်မြောက်၊ ဥတ္တရိ၊ အလွန်၊
အသိတဝိတခါယိ တဿာယိတာ၊ စားသောကာလ သောက်သောကာလ
ခဲသောကာလလျက်သောကာလကို၊ အညတြ၊ ထား၍၊ ဥစ္စာရပဿာဝကမ္မာ
ကျင်ကြီးကျင်ငယ်သွားသော အမှုကို၊ အညတြ၊ ထား၍၊ နိဒ္ဒါကိလမထပဋိ
ဝိနောဒနာ၊ အိပ်မောခြင်းပင်ပန်းခြင်းတို့ကိုပျောက်သောအခါကို၊ အညတြ၊
ထား၍၊ နစပရိပုစ္ဆေယျံ၊ တတန်မမေးစေကုန်အံ့၊ သာရိပုတ္တ၊ သာရိပုတ္တရာ၊
တထာဂတဿ၊ ငါတုရားအား၊ ဓမ္မဒေသနာ၊ ပါဠိတော်အစဉ်ကိုထားထော်
မူခြင်းသည်၊ အပရိယာဒိန္နံယေဝ၊ မကုန်သည်သာလျှင်၊ အဿ၊ ဖြစ်ရာ၏၊
တထာဂတဿ၊ ငါတုရားအား၊ ဓမ္မပဒဗျဉ္ဇနံ၊ ပါဠိတော်၏အနက်ကိုသိစေ
တတ်သောအက္ခရာသည်၊ အပရိယာဒိန္နံယေဝ၊ မကုန်သည်သာလျှင်၊ အဿ၊
ဖြစ်ရာ၏၊ တထာဂတဿ၊ ငါတုရားအား၊ ပဉ္စပဋိဘာနံ၊ ပြဿနာကိုဖြေ
ခြင်းသည်၊ အပရိယာဒိန္နံယေဝ၊ မကုန်သည်သာလျှင်၊ အဿ၊ ဖြစ်ရာ၏၊
ဝဿသတယုကာ၊ အနှစ်တရာ အသက်ရှည်ကုန်သော၊ ဝဿသတဇီဝိ
နော၊ အနှစ်တရာအသက်ရှင်ကုန်သော၊ မေ၊ ငါ၏၊ စတ္တာရော၊ ထေးယောက်
ကုန်သော၊ ထေသာဝကာ၊ ထိုတပည့်တို့သည်၊ ဝဿသတဿ၊ အနှစ်တရာ
၏၊ အဂ္ဂယေန၊ လွန်သဖြင့်၊ အထကေန္တေန၊ စင်စစ်သဖြင့်၊ ကာလကံရေယျံ၊
သေကုန်ရာ၏၊ သာရိပုတ္တ၊ သာရိပုတ္တရာ၊ ဝံ၊ ငါတုရားကို၊ မဉ္ဇကေန၊ ညောင်

စောင်ယော်ဖြင့်၊ စေတီဟရိဿထ၊ အကယ်၍ ဆောင်ရသည် ဖြစ်ငြားအံ့၊
 တထာဂတဿ၊ ရှေးထုရားတို့ကဲ့သို့သာခြင်းကောင်းထော်မူသော၊ တဿ
 မေ၊ ထိုငါထုရားအား၊ ပညာဝေယျတ္တိယာ၊ အကြောင်းအကျိုးကိုပြုခြင်းငှါ
 စွမ်းနိုင်သောပညာရှိထော်မူသောအဖြစ်၏၊ အညတတ္ထံ၊ ဘောက်ပြန်သော
 အဖြစ်သည်၊ နေဝအတ္ထိ၊ စင်စစ်မရှိသည်သာလျှင်တည်း၊ သာရိပုတ္တ၊ သာရိ
 ပုတ္တရာ၊ အသမ္ဘောဟဓမ္မော၊ တွေဝေခြင်း သဘောမရှိသော၊ သတ္တော၊
 သတ္တဝါသည်၊ ဗဟုဇနဟိတာယ၊ များစွာသောလူတို့၏အကျိုးစီးပွားအလို့
 ငှါလည်းကောင်း၊ ဗဟုဇနသုခါယ၊ များစွာသောလူတို့ကို ချမ်းသာခြင်းကို
 ပြုခြင်းငှါလည်းကောင်း၊ ထောကာနုကမ္ဘာယ၊ လူကိုသနားခြင်းကိုပြုခြင်း
 ငှါလည်းကောင်း၊ ဒေဝမနုဿာနံ၊ နတ်လူတို့၏၊ အတ္ထာယ၊ အကျိုးကိုပြုခြင်း
 ငှါ၊ ဟိတာယ၊ အစီးအပွားကိုပြုခြင်းငှါ၊ သုခါယ၊ ချမ်းသာကိုပြုခြင်းငှါ၊
 ထောကေ၊ ထောကဋ္ဌံ၊ ဥပ္ပန္နော၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ ယံတံဝစနံ၊ အကြင်စကား
 ကို၊ ဝဒမာနော၊ ဆိုသောသူသည်၊ သမ္ဘာ၊ မဘောက်မပြန်၊ ဝုဒေယျ၊ ဆိုရာ၏၊
 တံဝစနံ၊ ထိုစကားသည်၊ သစ္စမေဝ၊ အမှန်ပင်တည်း၊ ငြိတနံ၊ ခေါ်ဝန်သမယေန၊
 ထိုမဟာဝဏိဟ နာဒသုတ်ကို ဟောထော် မူသောအခါ၌၊ အာယသ္မာနာဂ
 သမာလော၊ အရှင်နာဂသမာထမထေရ်သည်၊ ဘဂဝထော၊ မြတ်စွာထုရား
 ၏၊ ဝိဗ္ဗိတောဝိဗ္ဗိတော၊ နောက်တူရှု၍တည်လျက်၊ ဘဂဝန္တံ၊ မြတ်စွာထုရား
 ကို၊ ဝိဇယမာနော၊ ရပ်ခပ်လျက်၊ နိသိန္နော၊ ထိုင်နေသည်၊ ဟောတံ၊ ဖြစ်၏၊
 အထခေါ၊ ထိုအခါ၌၊ အာယသ္မာနာဂသမာလော၊ အရှင်နာဂသမာထမထေရ်
 သည်၊ ဘဂဝန္တံ၊ မြတ်စွာထုရားကို၊ ဧတံဝစနံ၊ ဤစကားကို၊ အဝေါစ၊
 ဈောကံ၏၊ ကိံ အဝေါစ၊ အဘယ်သို့ဈောက်သနည်း၊ ဘန္တေ၊ မြတ်စွာ
 ထုရားအတ္ထရိယံ၊ အံ့သွယ်ရှိပေစွ၊ ဘန္တေ၊ မြတ်စွာထုရား၊ အပ္ပုလံ၊ မဖြစ်
 သူ့မြဲဖြစ်ပေစွ၊ ဘန္တေ၊ မြတ်စွာထုရား၊ ဣဝံဓမ္မပရိယာယံ၊ ဤဓမ္မဒေသနာကို၊
 သုတ္တာ၊ ကြားနာရ၍၊ မေ၊ အကျွန်ုပ်၏၊ ထောမာနိ၊ ကိုယ်လက်ရုံးပရံ ရင်၌
 ရောက်သော အမွှေးတို့သည်၊ ဟဋ္ဌာနိ၊ ရှင်ကုန်၏၊ ဘန္တေ၊ မြတ်စွာထုရား၊
 ဒာယံဓမ္မပရိယာယော၊ ဤဓမ္မဒေသနာသည်၊ ကောနာမော၊ အဘယ်အမည်
 ရှိပါသနည်း၊ ဣတိဝေ၊ ဤသို့၊ ဧတံဝစနံ၊ ထိုစကားကို၊ ဘဂဝန္တံ၊ မြတ်စွာ
 ထုရားကို၊ အဝေါစ၊ ဈောက်၏၊ နာဂသမာလ၊ နာဂသမာလ၊ တသ္မာ၊ ထိုသင်
 အားကြက်သီးပွေးညှင်းထခြင်း ဟူသောအကြောင်းကြောင့်၊ ဣဝံဓမ္မပရိ
 ယာယံ၊ ဤဓမ္မဒေသနာကို၊ လောမဟံသနပရိယာယေဝိတွေဝ၊ ထေးမဟံ
 သဒေသနာဟူ၍သာလျှင်၊ နံသုတ္တံ၊ ထိုသုတ်ကို၊ တံ၊ သင်သည်၊ ဝာရေဟိ၊

မှတ်ထေထော၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏။ ဣဒံစနံ၊ ဤစကားကို၊
 ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အဝေါစ၊ မိန့်တော်မူ၏။ အာယသ္မာနာဂဿမာ
 ထော၊ အရှင်နာဂဿမာထသည်၊ အတ္တမာနော၊ အလွန်ဝမ်းမြောက်သည်
 ဖြစ်၍၊ ဘဂဝတော၊ မြတ်စွာဘုရား၏။ ဘာထိတံ၊ ဟောတော်မူအပ်သော
 စကားတော်ကို၊ အဘိနန္ဒိ၊ အလွန်နှစ်သက်ဝမ်းမြောက်ပြီး၊ ဣတိ၊ ဤသို့၊ သုတံ
 ကြားအပ်ပါ၏။ ဣဒံ၊ နှစ်ချမြောက်သော၊ မဟာသီဟနာဒသုတ္တန္တံ၊
 မဟာသီဟနာဒသုတ်သည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။

၅- မဟာဒုက္ခက္ခန္ဓသုတ်။

၃။ တန္တေ၊ အရှင်ဘုရားကဿပ၊ ဣဒံသုတ္တံ၊ ဤမဟာဒုက္ခက္ခန္ဓသုတ်ကို၊
 မေမယာ၊ အကျွန်ုပ်အာနန္ဒာသည်။ ဘဂဝတော၊ မြတ်စွာဘုရား၏။ သမ္ပုခါ၊
 မျက်မှောက်တော်မူ၊ ဧဝံ၊ ဤသို့၊ သုတံ၊ ကြားအပ်ပါ၏။ ကိံ၊ သုတံ၊ အဘယ်သို့
 ကြားအပ်ပါသနည်း၊ ဧကံ၊ တပါးသော၊ သမယံ၊ အခါ၌၊ ဘဂဝါ၊ မြတ်စွာ
 ဘုရားသည်၊ သာဝတ္ထိယံ၊ သာဝတ္ထိပြည်၌၊ အနာထဝိက္ခိကဿ၊ အနာထဝိဇာ
 သုဋ္ဌေး၏။ အာရာမေ၊ နှလုံးမွေ့လျော်ပြေငြိတ်တယ်ချဖြစ်သော၊ ဇေတဝနေ၊
 ဇေတဝန်ကျောင်းတော်၌၊ ဝိဟရတိ၊ နေတော်မူ၏။ အထခေါ၊ ထိုအခါ၌၊
 သမ္ပဟုဿ၊ များစွာကုန်သော၊ ဘိက္ခု၊ ရဟန်းတို့သည်၊ ပုဗ္ဗန္တသမယံ၊ နံနက်
 အခါ၌၊ နိဝါသေတွာ၊ သင်းပိုင်ကိုပြင်တော်၍၊ ပတ္တစိဝရံ၊ သဝိတ်သင်္ကန်းကို၊
 အာဒါယ၊ ယူ၍၊ ဝိဇ္ဇာယ၊ ဆွမ်းခံခြင်းငှါ၊ ပဝိထိံ၊ သူ့ဝင်ကုန်၏။ အထခေါ၊
 ထိုအခါ၌၊ တေသံဘိက္ခုနံ၊ ထိုရဟန်းတို့အား၊ ဧဝံ၊ ဧသောပရိဝိတက္ကော၊
 ဤသို့သောအကြံသည်၊ အဟောသိ၊ ဖြစ်၏။ ကိံ၊ အဟောသိ၊ အဘယ်သို့ဖြစ်
 သနည်း၊ သာဝတ္ထိယံ၊ သာဝတ္ထိပြည်၌၊ ဝိဇ္ဇာယ၊ ဆွမ်းအလှူငှါ၊ စရိတံ၊
 သွားခြင်းငှါ၊ တာဝအတိပ္ပဂေါခေါ၊ အလွန်စောသေး၏။ မယံ၊ ငါတို့သည်၊
 ယေန၊ အကြင်အရပ်၌၊ အညတိတ္ထိယာနံ၊ သာသနာတော်မှတပါးသောအယူ
 ရှိကုန်သော၊ ပရိဗ္ဗာဇကောနံ၊ ပရိပိုဇ်တို့၏။ အာရာမော၊ အရံကျောင်းသည်။
 အတ္ထိ၊ ရှိ၏။ တေန၊ ထိုအရံကျောင်းရှိရာအရပ်သို့၊ ဥပသင်္ကမေယျာမ၊ ကပ်ရ
 ကုန်မှုကား၊ ယံနူန၊ ကောင်းထေစွာ၊ ဣတိ၊ ဧဝံ၊ ပရိဝိတက္ကော၊ ဤသို့သော
 အကြံသည်၊ အဟောသိ၊ ဖြစ်၏။ အထခေါ၊ ထိုသို့ကြံပြီးသည်မှ နောက်၌၊
 ယေဘိက္ခု၊ ထိုရဟန်းတို့သည်၊ ယေန၊ အကြင်အရပ်၌၊ အညတိတ္ထိယာနံ၊
 သာသနာတော်မှတပါးသောအယူဖြစ်ကုန်သော၊ ပရိဗ္ဗာဇကောနံ၊ ပရိပိုဇ်တို့

၏။ အာရာမော၊ အရိက္ခောင်းသည်။ အတ္ထိ၊ ရှိ၏။ တေန၊ ထိုအရိက္ခောင်းရှိရာ အရပ်သို့၊ ဥပသကံမိံ သု၊ ကပ်ကုန်၏။ ဥပသကံမိတ္ထာ၊ ကပ်ကုန်ပြီး၍။ အည တိတ္ထိ၊ ယဟိ၊ သာသနာတော်မှတစ်ပါးသော အယူရှိကုန်သော။ တေ ဟိ ပရိဗ္ဗာ ဇကေဟိ၊ ထိုပရိဗ္ဗိတိတို့နှင့်၊ သဒ္ဓိံ၊ တကွ။ သမ္မောဒိံ သု၊ ဝမ်းမြောက်ဝမ်းသာ ပြောဟောကုန်၏။ သမ္မောဒနိယံ၊ နှစ်သက်ခြင်းဝမ်းမြောက်ခြင်းနှင့်ဖြစ်စေ တတ်သော၊ သာရဏီယံ၊ အသက်ထက်ဆုံးအောက်မေ့အပ်သော။ ဣထံ၊ စကားကို။ ဝီတိသာရေတွာ၊ လွန်စေ၍။ ဧကမန္တံ၊ သင့်တင့်လျောက်ပတ် သောအရပ်၌။ နိသိဒိံ သု၊ ထိုင်နေကုန်၏။ ဧကမန္တံ၊ သင့်တင့်လျောက်ပတ် သောအရပ်၌။ နိသိန္ဒေခေါ၊ ထိုင်နေကုန်ပြီးသော။ တေသိက္ခာ၊ ထိုရဟန်းတို့ ကို။ အညတိတ္ထိယာ၊ သာသနာတော်မှတစ်ပါးသော အယူရှိကုန်သော။ တေ ပရိဗ္ဗာဇကော၊ ထိုပရိဗ္ဗိတိတို့သည် တော်ဝစနံ၊ ဤစကားကို။ အဝေါရံ၊ ဆိုကုန် ၏။ ကိံ အဝေါရံ၊ အတယ်သို့ဆိုကုန်သနည်း။ အာဝုသော၊ ငါ့ရှင်တို့၊ သမဏော ဂေါတမော၊ ရဟန်းဂေါတမသည်။ ကာမာနံ၊ ကာမဂုဏ်တို့ကို။ ပရိညံ၊ လွန်ခြင်းကို၊ ပညပေတိ၊ သိစေတတ်၏။ မယံဝိ၊ ငါတို့သည်လည်း။ ကာမာနံ၊ ကာမဂုဏ်တို့ကို။ ပရိညံ၊ လွန်ခြင်းကို။ ပညပေမ၊ သိစေကုန်၏။ အာဝု သော၊ ငါ့ရှင်တို့။ သမဏော ဂေါတမော၊ ရဟန်း ဂေါတမသည်။ ရူပါနံ၊ ရုပ်တို့ကို။ ပရိညံ၊ လွန်ခြင်းကို။ ပညပေတိ၊ သိစေတတ်၏။ မယံဝိ၊ ငါတို့ သည်လည်း။ ရူပါနံ၊ ရုပ်တို့ကို။ ပရိညံ၊ လွန်ခြင်းကို။ ပညပေမ၊ သိစေ ကုန်၏။ အာဝုသော၊ ငါ့ရှင်တို့။ သမဏော ဂေါတမော၊ ရဟန်းဂေါတမသည်။ ဝေဒနာနံ၊ ဝေဒနာတို့ကို။ ပရိညံ၊ လွန်ခြင်းကို။ ပညပေတိ၊ သိစေတတ်၏။ မယံဝိ၊ ငါတို့သည်လည်း။ ဝေဒနာနံ၊ ဝေဒနာတို့၏။ ပရိညံ၊ လွန်ခြင်းကို။ ပညပေမ၊ သိစေကုန်၏။ အာဝုသော၊ ငါ့ရှင်တို့။ နော၊ ငါတို့၏။ ဣဗေညာ ပနေ၊ ဤသို့သိစေခြင်း၌။ သမဏဿဝါ ဂေါတမဿ၊ ရဟန်းဂေါတမ၏ ထည်း။ ဓမ္မဒေသနာယ၊ တရားဟောခြင်းနှင့်၊ သဒ္ဓိံ၊ တကွ။ အဗ္ဗာကံဝါ၊ ငါတို့၏ထည်း။ ဓမ္မဒေသနံ၊ တရား ဟောခြင်းကို။ အာတ္တေစ္စန္တံ၊ အဗ္ဗာကံ၊ ငါတို့၏။ ဓမ္မဒေသနာယ၊ တရားဟောခြင်းနှင့်၊ သဒ္ဓိံ၊ တကွ။ သမဏဿ ဝါ ဂေါတမဿ၊ ရဟန်းဂေါတမ၏ထည်း။ ဓမ္မဒေသနံ၊ တရားဟောခြင်း ကို။ အာရိတ္တစ္စန္တံ၊ သမဏဿဝါ ဂေါတမဿ၊ ရဟန်းဂေါတမ၏ထည်း။ အနုသာသနံ၊ အဆုံးအမကို။ အာရိတ္တစ္စန္တံ၊ အဗ္ဗာကံဝါ၊ ငါတို့၏ထည်း။ အနုသာသ နိယာ၊ အဆုံးအမနှင့်၊ သဒ္ဓိံ၊ တကွ။ သမဏဿဝါ ဂေါတမဿ၊ ရဟန်းဂေါတ

မဏိလည်း၊ အနုသာသနိံ၊ အဆုံးအမကို၊ အာရတ္တ၊ စွဲ၍၊ ယဒိဒံနာနာကရတံ။
 အကြင်အထူးကို၊ တုဋ္ဌေသင်တို့သည်၊ ပုစ္ဆထ၊ ဆိုကုန်၏။ တံနာနာကရတံ။
 ထိုအထူးသည်။ ကိံ၊ အဘယ်နည်း။ သောဝိသေသော။ ထိုအထူးသည်။
 ကော၊ အဘယ်နည်း။ သောအဓိပ္ပာယ်ော၊ ထိုတူ၏ဟူသော သင်တို့အလို
 သည်။ ကော၊ အဘယ်နည်း။ ဣတံ၊ ဤသို့။ အဝေါရံ၊ ဆိုကုန်၏။ အထခေါ၊ ထို
 အခါ၌။ ဧတတိက္ခမံ။ ထိုရဟန်းတို့သည်။ အညတိတ္ထိယာနံ၊ သာဝနာတော်မှ
 တပါးသောအယူရှိကုန်သော၊ တေသံပရိဗ္ဗာဇကောနံ၊ ထိုပရိဗိုဇ်တို့၏။ ဘာ
 သိတံ၊ ဆိုအပ်သောစကားကို၊ နေဝအဘိနန္ဒိံ၊ သု၊ မနှစ်သက်ကုန်။ နပ္ပမ္ပိကော
 သိံ၊ သု၊ မမြစ်ကုန်။ အနုသိနန္ဒိတွာ၊ မနှစ်သက်ကုန်မူ၍။ အပ္ပမ္ပိကောသိတွာ၊
 မမြစ်ကုန်မူ၍။ အာသနာ၊ နေရာမှ၊ ဥဗ္ဗာယ၊ ထ၍။ ပက္ကမိံ၊ သု၊ ဖဲသွားကုန်၏။
 ကိံ၊ ပက္ကမိံ၊ သု၊ အဘယ်သို့ဖဲသွားကုန်သနည်း။ ဘဂဝတော၊ မြတ်စွာထူး
 ၏။ သန္တိကော၊ အထံတော်၌။ ဧတသဘာသိတဿ၊ ထိုဆိုအပ်သောစကား
 ၏။ အတ္ထံ၊ အနက်ကို။ အာဇာနိဿာမ၊ သိကုန်အံ့။ ဣတံ၊ ဤသို့။ ပက္ကမိံ၊ သု၊
 ဖဲသွားကုန်၏။ အထခေါ၊ ထိုအခါ၌။ ဧတတိက္ခမံ၊ ရဟန်းတို့သည်။ သာဝတ္ထိယံ
 သာဝတ္ထိပြည်၌။ ဝိဏ္ဏာယ၊ ဆွမ်းအဖို့ငှါ၊ စရိတွာ၊ တွည့်သည်၍။ ပစ္စာတတ္ထံ၊
 ဆွမ်းစားပြီးသည်နောက်၌။ ဝိဏ္ဏဝါကပရိက္ကန္တာ၊ ဆွမ်းခံရွာမှဖဲကုန်ပြီးသည်
 ရှိသော်။ ဟေန၊ အကြင်အရပ်၌။ ဘဂဝါ၊ မြတ်စွာထူးသည်။ အတ္ထိ၊ ရှိ၏။
 တေန၊ ထိုမြတ်စွာထူးရှင်တော်မူရာအရပ်သို့။ ဥပသကံမိံ၊ သု၊ ကပ်ကုန်၏။
 ဥပသကံမိတွာ၊ ကပ်ကုန်ပြီး၍။ ဘဂဝန္တံ၊ မြတ်စွာထူးကို၊ အဘိဝါဒေတွာ
 ရှိသေစွာရှိခဲ့၍။ ဧကမန္တံ၊ သင့်တင့်လျောက်ပတ်သောအရပ်၌။ နိသိဒိံ၊ သု၊
 ထိုင်နေကုန်၏။ ဧကမန္တံ၊ သင့်တင့်လျောက်ပတ်သောအရပ်၌။ နိသိဒ္ဓခေါ၊
 ထိုင်နေကုန်ပြီးသော။ ဧတတိက္ခမံ၊ ထိုရဟန်းတို့သည်။ ဘဂဝန္တံ၊ မြတ်စွာထူး
 ကို။ ဧဝံစနံ၊ ဤစကားကို၊ အဝေါရံ၊ လျှောက်ကုန်၏။ ကိံ၊ အဝေါရံ၊ အ
 ဘယ်သို့လျှောက်ကုန်သနည်း။ ဘန္တေ၊ မြတ်စွာထူး၊ မယံ၊ အကျွန်ုပ်တို့သည်။
 ဣသာသနေ၊ ဤသာသနာတော်၌။ ဝုဗ္ဗန္တသမယံ၊ နံနက်အခါ၌။ နဝါသေက္ခာ
 သင်ပိုင်ကိုပြင်ဝတ်၍။ ပတ္တစိဝရံ၊ သရိတ်သက်နားကို။ အာဒါယ၊ ယူ၍။ သာ
 ဝတ္ထိံ၊ သာဝတ္ထိပြည်သို့။ ဝိဏ္ဏာယ၊ ဆွမ်းအဖို့ငှါ၊ ပါဝိသိမှ။ ဝင်ကုန်၏။ တန္တေ၊
 မြတ်စွာထူးတော်သံနော၊ ထိုအကျွန်ုပ်တို့အား။ ဧဝံဧသောပရိဝိတက္ကော၊
 ဤသို့သောအကြံသည်။ အဟောသိ၊ ဖြစ်၏။ ကိံ၊ အဟောသိ၊ အဘယ်သို့ဖြစ်
 သနည်း။ သာဝတ္ထိယံ၊ သာဝတ္ထိပြည်၌။ ဝိဏ္ဏာယ၊ ဆွမ်းအဖို့ငှါ၊ စရိတံ၊ သွား
 မြင်းငှါ။ အတိပဂေါခေါတာဝံ။ စောသေးသည် သာလျှင်တည်း။ မယံ၊

အက္ခန္ဓိပတိတို့သည်။ ယေဒု၊ အကြင်အရပ်၌၊ အညတိတ္ထိယာနံ၊ သာသနာထော်
 မှတပါးသော အယုဂ္ဂိကုန်သော၊ ပရိဗ္ဗာဇကောနံ၊ ပရိဗိုဇ်တို့၏။ အာရာမော။
 အရံကျောင်းသည်။ အတ္ထိ၊ ရှိ၏။ တေန၊ ထိုအရံကျောင်းရှိရာအရပ်သို့၊ ဥပ
 သကံမေယျာမ၊ ကပ်ရကုန်မှုကား၊ ယံနုနု၊ ကောင်းထေစွာ၊ ဣတိထေဝံသေ
 ပရိပိတက္ကော၊ ဤသို့သောအကြံသည်။ အဟောသိ၊ ဖြစ်၏။ ဘန္တေ၊ မြတ်စွာ
 ဘုရား၊ အထခေါ၊ ထိုအခါ၌၊ မယံ၊ အက္ခန္ဓိပတိတို့သည်။ ယေဒု၊ အကြင်အရပ်၌၊
 အညတိတ္ထိယာနံ၊ သာသနာထော်မှတပါးသော အယုဂ္ဂိကုန်သော၊ ပရိဗ္ဗာဇ
 ကောနံ၊ ပရိဗိုဇ်တို့၏။ အာရာမော၊ အရံကျောင်းသည်။ အတ္ထိ၊ ရှိ၏။ တေန၊ ထို
 အရံကျောင်းရှိရာ အရပ်သို့၊ ဥပသကံမိမှ၊ ကပ်ကုန်၏။ ဥပသကံမိတွာ၊ ကပ်
 ကုန်ပြီး၍၊ အညတိတ္ထိယေဟိ၊ သာသနာထော်မှ ထပါးသော အယုဂ္ဂိကုန်
 သော၊ ထေဟိပရိဗ္ဗာဇကေဟိ၊ ထိုပရိဗိုဇ်တို့နှင့်၊ သဒ္ဓိံ၊ တကွ၊ သမ္မောဒိမှ။
 ဝမ်းမြော်ဝမ်းသာပြောဟောကုန်၏။ သမ္မောဒနိယံ၊ ဝမ်းမြောက်ခြင်းကိုဖြစ်
 စေတတ်သော၊ သာရဏီယံ၊ အသက်ထက်ဆုံးအောက်မေ့အပ်သော၊ ကထံ။
 စကားကို၊ ဝိတိသာရေတွာ၊ ပြီးဆုံးစေ၍၊ ဧကမန္တံ၊ သင့်တင့်လျောက်ပတ်
 သောအရပ်၌၊ နိသီဒိမှ၊ ထိုင်နေကုန်၏။ ဘန္တေ၊ မြတ်စွာဘုရား၊ ဧကမန္တံ၊ သင့်
 ထင့်လျောက်ပတ်သောအရပ်၌၊ နသိန္ဒေခေါ၊ ထိုင်နေကုန်ပြီးသော၊ အမှေ၊
 အက္ခန္ဓိပတိတို့ကို၊ အညတ္ထိယာ၊ သာသနာထော်မှ တပါးသော အယုဂ္ဂိကုန်
 သော၊ ထေပရိဗ္ဗာဇကော၊ ထိုပရိဗိုဇ်တို့သည်။ ဟေဝဝစံ၊ ဤစကားကို၊ အဝေါ
 ဝံ၊ ဆိုကုန်၏။ ကိံ အဝေါဝံ၊ အဘယ်သို့ဆိုကုန်သနည်း၊ အာဝုသော၊ ငါ့ရှင်
 တို့၊ သမဏောဂေါတမော၊ ရဟန်းဂေါတမသည်။ ကာမာနံ၊ ကာမဂုဏ်တို့
 ကို၊ ပရိညံ၊ လွန်မြောက်ခြင်းကို၊ ပညပေတိ၊ သိစေတတ်၏။ မယံဝိ၊ ငါတို့
 သည်လည်း၊ ကာမာနံ၊ ကာမဂုဏ်တို့ကို၊ ပရိညံ၊ လွန်မြောက်ခြင်းကို၊ ပည
 ပေမ၊ သိစေကုန်၏။ အာဝုသော၊ ငါ့ရှင်တို့၊ သမဏောဂေါတမော၊ ရဟန်း
 ဂေါတမသည်။ ဣပါနံ၊ ရုပ်တို့ကို၊ ပရိညံ၊ လွန်မြောက်ခြင်းကို၊ ပညပေတိ၊
 သိစေတတ်၏။ မယံဝိ၊ ငါတို့သည်လည်း၊ ဣပါနံ၊ ရုပ်တို့ကို၊ ပရိညံ၊ လွန်
 မြောက်ခြင်းကို၊ ပညပေမ၊ သိစေကုန်၏။ အာဝုသော၊ ငါ့ရှင်တို့၊ သမဏော
 ဇေါတမော၊ ရဟန်းဂေါတမသည်။ ဝေဒနာနံ၊ ဝေဒနာတို့ကို၊ ပရိညံ၊ လွန်
 မြောက်ခြင်းကို၊ ပညပေတိ၊ သိစေတတ်၏။ မယံဝိ၊ ငါတို့သည်လည်း၊ ဝေဒ
 နာနံ၊ ဝေဒနာတို့ကို၊ ပရိညံ၊ လွန်မြောက်ခြင်းကို၊ ပညပေမ၊ သိစေကုန်၏။
 အာဝုသော၊ ငါ့ရှင်တို့၊ နော၊ ငါတို့၏။ ဣပညာပနေ၊ ဤသို့သိစေခြင်း၌၊ သမ
 ဏသာဝါဂေါတမဿ၊ ရဟန်းဂေါတမ၏လည်း၊ ဓမ္မဒေသနာယ၊ တရား

ဒေသနာနှင့် သဒ္ဓိံ တကွ။ အမှာကံဝါ။ ငါတို့၏လည်း။ ဓမ္မဒေသနံ။ တရားဒေသနာကို။ အာရဟန္တ စွဲ၍ အမှာကံ ငါတို့၏ ဓမ္မဒေသနာယ။ တရားဒေသနာနှင့် သဒ္ဓိံ တကွ။ သမဏဿ ဂေါတမဿ။ ရဟန်းဂေါတမ၏။ ဓမ္မဒေသနံ။ တရားဒေသနာကို။ အာရဟန္တ စွဲ၍ သမဏဿဝါ ဂေါတမဿ။ ရဟန်းဂေါတမ၏လည်း။ အနုသာသနိယာ။ အဆုံးအမနှင့် သဒ္ဓိံ တကွ။ အမှာကံဝါ။ ငါတို့၏လည်း။ အနုသာသနိံ။ အဆုံးအမကို။ အာရဟန္တ စွဲ၍ အမှောင်ဝါ။ ငါတို့၏လည်း။ အနုသာသနိယာ။ အဆုံးအမနှင့် သဒ္ဓိံ တကွ။ သမဏဿဝါ ဂေါတမဿ။ ရဟန်းဂေါတမ၏လည်း။ အနုသာသနိံ။ အဆုံးအမကို။ အာရဟန္တ စွဲ၍ ယဒိဒံနာနာကရဏံ။ အကြင် အထူးကို တုငှာ သင်တို့သည်။ ဝုပ္ပတိံ ဆိုအပ်။ တံနာနာကရဏံ။ ထိုအထူးသည်။ ကိံ အဘယ်နည်း။ သောဝိသေသော။ ထိုအထူးသည်။ ကော။ အဘယ်နည်း။ သောဝုအဓိပ္ပါယော။ ထိုတူ၏ဟူသောသင်တို့အလိုသည်။ ကော။ အဘယ်နည်း။ ဣတိ။ ဤသို့။ အဂေါဝံ။ ဆိုကုန်၏။ အထခေါ။ ထိုအခါ၌။ ဘန္တေ။ မြတ်စွာတရား။ မယံ။ အကျွန်ုပ်တို့သည်။ အညတိတ္ထိယာနံ။ သာသနာတော်မှ အပြစ်ကုန်သော။ တေသံပရိဗ္ဗာဇကောနံ။ ထိုပရိဗ္ဗာဇတို့၏။ ဘာသိတံ။ ဆိုအပ်သည်ကို။ နေဝအဘိနန္ဒိယံ။ နှစ်လည်း မနှစ်သက်ကုန်။ နုပ္ပဋိကောသိယံ။ မမြစ်ကုန်။ အနဘိနန္ဒိယံ။ မနှစ်သက်ကုန်မူ၍။ အပ္ပဋိကောသိတွာ။ မမြစ်ကုန်မူ၍။ အာသနာ။ နေရာမှ ဥဋ္ဌာယ။ ထ၍။ ပက္ကမိယံ။ တွားကုန်၏။ ဘဂဝတော။ မြတ်စွာတရား၏။ သုန္တိကော။ အထံတော်၌။ တေဿ ဘာသိတဿ။ ဤစကား၏။ အတ္ထံ။ အနက်ကို။ အာဇ္ဈာနိဿာမ။ သိကုန်အံ့။ ဣတိ။ ဤသို့။ အဂေါဝံ။ ထောက်ကုန်၏။ ဤ။ ဣဝေ။ ရဟန်းတို့။ ဝေဝါဒိနော။ ဤသို့ဆိုလေ့ ရှိကုန်သော။ အညတိတ္ထိယာ။ သာသနာတော်မှ တပါးသော အယုဂ္ဂိကုန်သော။ ပရိဗ္ဗာဇကော။ ပရိဗ္ဗာဇတို့သည်။ ဝေ။ ဤသို့။ ဝစနိယာ။ ဆိုအပ်ကုန်သည်။ အထု။ ဖြစ်ကုန်ရာ၏။ ကိံ အဘယ်သို့။ ဝစနိယာ။ ဆိုအပ်ကုန်သည်။ အထု ဖြစ်ကုန်ရာသည်။ အာဝသော။ ငါ့ရှင်တို့။ ကာမာနံ။ ကာမဂုဏ်တို့ကို။ အသောဒေါ။ သာယာခြင်းသည်။ ကောပန။ အဘယ်နည်း။ ကာမာနံ။ ကာမဂုဏ်တို့၌။ အာဒိနဝေါ။ ယုတ်သည်၏ အဖြစ်သည်။ ကောပန။ အဘယ်နည်း။ ကာမာနံ။ ကာမဂုဏ်တို့၏။ နိဿရဏံ။ ထွက်မြောက်ရာ ထွက်မြောက်ကြောင်းသည်။ ကိံ ပန။ အဘယ်နည်း။ ရူပါနံ။ ရုပ်တို့ကို။ အသောဒေါ။ သာယာခြင်းသည်။ ကောပန။ အဘယ်နည်း။ ရူပါနံ။ ရုပ်တို့၌။ အာဒိနဝေါ။ ယုတ်သည်၏အဖြစ်သည်။ ကောပန။ အဘယ်နည်း။ ရူပါနံ။ ရုပ်တို့၏။ နိဿရဏံ။

ထွက်မြောက်ရာထွက်မြောက်ကြောင်းသည်။ ကိပ်နု၊ အဘယ်နည်း။ ဝေဒနာနံ၊ ဝေဒနာတို့ကို၊ အသာဒေါ၊ သာယာခြင်းသည်။ ကောပန၊ အဘယ်နည်း။ ဝေဒနာနံ၊ ဝေဒနာတို့၌။ အာဒိနဝေါ၊ ယုတ်သည်၏အဖြစ်သည်။ ကောပန၊ အဘယ်နည်း။ ဝေဒနာနံ၊ ဝေဒနာတို့၏။ နိဿရဏံ၊ ထွက်မြောက်ရာထွက်မြောက်ကြောင်းသည်။ ကိပ်နု၊ အဘယ်နည်း။ ဣတိဝေ၊ ဤသို့။ ဝေဒနိယာ၊ ဆိုအပ်ကုန်သည်။ အသု ဖြစ်ကုန်ရာ၏။ ဘိက္ခဝေ၊ ရဟန်းတို့။ ဝေ၊ ဤသို့။ ပုဗ္ဗာမေ၊ အပ်ကုန်သော။ အညတိတ္ထိယာ၊ သာသနာထော်မှတပါးသော အယုဂ္ဂိကုန် သော။ ပရိဗ္ဗာဇကော၊ ပရိဗိုဇ်တို့ သည်။ နဝေဝသံပါယိဿန္တိ၊ ပြည့်စုံအောင်ဆိုခြင်းငှါလည်းမထတ်နိုင်ကုန်လတ္တံ့။ ဥတ္တရိဗ္ဗ၊ အလွန်လည်း။ ဝိစာထံ၊ ပင်ပန်းခြင်းသို့။ အာဇဇိဿန္တိ၊ ရောက်ကုန်လတ္တံ့။ ထံ၊ ထိုစကားကို။ ကိဿဟေတု၊ အဘယ်အကြောင်းကြောင့်။ ဝဒါမိ၊ ဆိုသနည်း။ ဘိက္ခဝေ၊ ရဟန်းတို့၊ ယထာယသ္မာ၊ အကြင်ကြောင့်။ အဝိသယသ္မိံ၊ အရာမဟုတ်သည်၌။ ပုစ္ဆိတာ၊ မေးအပ်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ထသ္မာ၊ ထိုကြောင့်။ ဝဒါမိ၊ ဟောထော်မူ၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ထထာဂတေနဝါ၊ မြတ်စွာဘုရားကိုလည်း။ အညတြိ၊ ထား၍။ ဣတောပန၊ ဤသာသနာထော်မှကား။ သုတွာ၊ ကြား၍။ ဝိဇ္ဇိတန၊ တည်သော။ ထထာဂတသာဝကေနဝါ၊ မြတ်စွာဘုရားတပည့်ကိုလည်း။ အညတြိ ထား၍ ယောပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ ပဗ္ဗဿ၊ ငါ၏ပြဿနာကို။ ဝေယျာကရဏေန၊ ဖြေသဖြင့်မသွံ ငါ၏စိတ္တံ၊ စိတ်တော်ကို။ အာရာဇေယျ၊ နှစ်သက်စေရာ၏။ ထံပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို။ သဒေဝကော၊ နတ်ပြည်ငါးထပ်နှင့်တကွသော။ သမာရုဏက၊ ဝသဝတီဘုံနှင့်တကွသော။ သဗြဟ္မကော၊ ဗြဟ္မာပြည်နှင့်တကွသော။ လောကေ၊ ဩကာသလောက၌ လည်းကောင်း။ သဿမဏ၊ ဗြာဟ္မဏီယာ။ သာသနာထော်၏ ဆန့်ကြင်တက်ရဟန်းပုစ္ဆာ၊ နှင့်တကွသော။ သဒေဝမနုဿာယ၊ သမုတိနတ်တည်းဟူသောမင်းကြွင်းသောလူနှင့်တကွသော။ ပဇာယ၊ သတ္တလောက၌လည်းကောင်း။ အဟံ၊ ငါဘုရားသည်။ နုပဿာမိ၊ မြင်တော်မမူ ဘိက္ခဝေ၊ ရဟန်းတို့။ ကာမာနံ၊ ကာမဂုဏ်တို့ကို။ အသာဒေါ၊ သာယာခြင်းသည်။ ကောစ၊ အဘယ်နည်း။ ဘိက္ခဝေ၊ ရဟန်းတို့။ ကာမဂုဏာ၊ ကာမဂုဏ်တို့သည်။ ဣမေပဗ္ဗ၊ ဤငါးပါးတို့တည်း။ ပဗ္ဗ၊ ငါးပါးတို့ဟူသော်လည်းကောင်း။ အဘယ်သည်တို့နည်း။ ဣဋ္ဌာ၊ ရှာဖွ်အပ်ကုန်သော။ ကန္တာ၊ နှစ်သက်အပ်ကုန်သော။ မနာပါ၊ နှလုံးကိုပွားစေတတ်ကုန်သော။ ဝိယဇ္ဈပါ၊ ချစ်အပ်သောသဘောရှိကုန်သော။ ကာရပသဥ္စိတာ၊ ကာမဂုဏ်နှင့်စပ်ကုန်

သော၊ ရဇနိယာ။ တပ်ခြင်းကိုဖြစ်စေတတ်ကုန်သော၊ စက္ခုဗညေယျာ၊ စက္ခုဗညာဉ်သည်သိအပ်ကုန်သော၊ ရူပါ။ ရူပါရုံတို့ထည်းကောင်း၊ သောတဗိညေယျာ၊ သောတဗိညာဉ်သည်သိအပ်ကုန်သော၊ သဒ္ဓါ၊ သဒ္ဓါရုံတို့ထည်းကောင်း။ (လ)။ စာနုဗိညေယျာ၊ စာနုဗိညာဉ်သည်သိအပ်ကုန်သော။ ဂန္ဓာ၊ ဂန္ဓာရုံတို့ထည်းကောင်း။ ဇိဝှာဗိညေယျာ၊ ဇိဝှာဗိညာဉ်သည်သိအပ်ကုန်သော။ ရယာ၊ ရယာရုံတို့ထည်းကောင်း။ ဣဋ္ဌာ၊ ရှာဖွေအပ်ကုန်သော။ ကန္တာ၊ နှစ်သက်အပ်ကုန်သော။ မနာပါ၊ နှလုံးကိုပွားစေတတ်ကုန်သော။ ဝိယ၊ ရူပါ။ ချစ်အပ်သောသဘောရှိကုန်သော။ ကာမဂုဏ်နှင့်စပ်ကုန်သော၊ ရဇနိယာ။ ထပ်ခြင်းကိုဖြစ်စေတတ်ကုန်သော၊ ကာယဗိညေယျာ။ ကာယဗိညာဉ်သည် သိအပ် ကုန်သော၊ ဖောဋ္ဌဗ္ဗာ၊ ဖောဋ္ဌဗ္ဗာရုံတို့ထည်းကောင်း။ ဣတိဣမေ၊ ဤသည်တို့ထည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ကာမဂုဏာ။ ကာမဂုဏ်တို့သည်၊ ဣမေပဉ္စ၊ ဤငါးပါးတို့ထည်း၊ ဣမေပဉ္စကာမဂုဏေ။ ဤငါးပါးသောကာမဂုဏ်တို့ကို၊ ပဒိစ္စ၊ စွဲ၍၊ ယံယသ္မာ၊ အကြင်ကြောင့်၊ သုခံ၊ သုခသည်၊ သောမနဿံ၊ သောမနဿသည်၊ ဥပ္ပဇ္ဇတိ၊ ဖြစ်၏၊ တသ္မာ၊ ထိုကြောင့်၊ ဘိက္ခဝေ၊ ရဟန်းတို့၊ အယံ၊ ဤသုခ သောမနဿတို့၏ ဖြစ်ကြောင်းဖြစ်သောငါးပါးသောကာမဂုဏ်သည်၊ ကာမာနံ၊ ကာမဂုဏ်တို့ကို အဿဒေါ၊ သာယာခြင်းထည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ကာမာနံ၊ ကာမဂုဏ်တို့၌၊ အာဒိနဝေ၊ ယုတ်သည်၏ အဖြစ်သည်ကား၊ ကော၊ အဘယ်နည်း။ ဘိက္ခဝေ၊ ရဟန်းတို့၊ ဣမ၊ ဤလောက၌၊ ကုလဂုတ္တော၊ အမျိုးကောင်းသားသည်၊ ယေနုထိပ္ပဋ္ဌာနေန၊ အကြင်အတတ်သာသျှင်ဖြစ်သော အသက်မွေးခြင်းအကြောင်းဖြင့်၊ ဇိဝှိတံ၊ အသက်ကို၊ ကပ္ပေတိ၊ မွေး၏၊ ရဒ္ဓါယ၊ ထက်ဖြင့်မျိုး၍ရေတွက်အပ်သော အတတ်ဖြင့်၊ ဇိဝှိတံ၊ အသက်ကို၊ ယဒိကပ္ပေတိ၊ အကယ်၍မွေးအံ့၊ ဂဏနာယ၊ တခုအစကိုးခုအဆုံးရှိသော ရေတွက်ခြင်းဂဏန်းအတတ်ဖြင့်၊ ယဒိကပ္ပေတိ၊ အကယ်၍မွေးအံ့၊ သင်္ခါယ၊ အပေါင်းရေတွက်ခြင်းအတတ်ဖြင့်၊ ယဒိကပ္ပေတိ၊ အကယ်၍မွေးအံ့၊ ကထိယာ၊ ထယ်ထွန်သောအမှုဖြင့်၊ ယဒိကပ္ပေတိ၊ အကယ်၍မွေးအံ့၊ ဝါဏိဇာယ၊ ကုန်သွယ်သဖြင့်၊ ယဒိကပ္ပေတိ၊ အကယ်၍မွေးအံ့၊ ဂေါရက္ခန၊ နွားကျောင်းသဖြင့်၊ ယဒိကပ္ပေတိ၊ အကယ်၍မွေးအံ့၊ ဣဿက္ခေန၊ လေးအတတ်ဖြင့်၊ ယဒိကပ္ပေတိ၊ အကယ်၍မွေးအံ့၊ ရာဇပေါရိသေန၊ လက်ခက်ထန်း၍မင်းပြုသဖြင့်၊ ယဒိကပ္ပေတိ၊ အကယ်၍မွေးအံ့၊ သိပ္ပညတနေန၊ ဆိုအပ်ပြီးသည်မှ ကြွင်းသော ဆင်စီးမြင်းစီးအစရှိသော အမှတ်မဲ့သောအတတ်ဖြင့်၊ ယဒိ

ကပွေဘိ၊ အကယ်၍ ပွေးအံ့၊ ဘိတဿသဘိတေန၊ အချမ်းသည်၊ ဝုရက္ခတော၊
 နှိပ်စက်အပ်သည်ဖြစ်၍၊ ဥဏှဿဥဏှေန၊ အပူသည်၊ ဝုရက္ခတော၊ နှိပ်စက်
 သည်ဖြစ်၍၊ ခုံသမကသဝါတာထပသီရိသပသဗ္ဗဿေတိ၊ ခြင်မှက်ထေနေပူ
 ကင်သန်းဘို့၏အတွဲဘို့သည်၊ ဤရိယမာနေော၊ တုံတူပ်သည်ဖြစ်၍၊ ဝိယမာ
 နော၊ နှိုင်းချိန်အပ်သည်ဖြစ်၍၊ ခပ္ပိပါဿာ၊ ဇေတိပွတ်ခြင်းသည်၊ ဝိဇုံယမာနေော၊
 မဒ္ဒမာနေော၊ နင်းနယ်အပ်သည်ဖြစ်၍၊ ဇိပိတံ၊ အသက်ကို၊ ယဒိကပွေတိ၊
 အကယ်၍ ပွေးအံ့၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ကာမဟေတု၊ ကာမသာယျင်အ
 ကြောင်းရှိသည်ဖြစ်၍၊ ကာမနိဒါနံ၊ ကာမသာယျင်မူလရှိသည်ဖြစ်၍၊ ကာမာ
 ဝိကရဏံ၊ ကာမသာယျင်ထည်ရာရှိသည်ဖြစ်၍၊ ဥပ္ပန္နော၊ ဖြစ်သော၊ သန္နိဗ္ဗိ
 ကော၊ မျက်မှောက်၌ဖြစ်သော၊ အယံဒုက္ခက္ခန္ဓော၊ ဤဆင်းရဲအပေါင်းသည်၊
 ကာမာနံ၊ ကာမဂုဏ်တို့ကို၊ ပဋိစ္စ၊ စွဲ၍၊ ပဝက္ကော၊ ဖြစ်သော၊ အာဒိနဝေါ၊
 အပြစ်မည်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝေံ၊ ဤဆိုခဲ့ပြီးသောနည်းဖြင့်၊ ဥဗ္ဗဟ
 တော၊ လုံ့ထအားထုတ်သော၊ စာသုတော၊ ဆက်ကာဆက်ကာလုံ့ထပြုသော
 ဝါယမတော၊ အဆင့်ဆင့်သောလုံ့ထကိုပြုသော၊ တဿကုလပုတ္တဿ၊ ထို
 အမျိုးကောင်းသားအား၊ တေဘောဂါ၊ ထိုမိမိတောင့်တအပ်သောစည်းစိမ်း
 ဥစ္စာတို့သည်၊ ဝေနာဘိနိပ္ပဇ္ဇန္တိ၊ အကယ်၍ ထောင့်တတိုင်းမပြီးကုန်သည်
 ဖြစ်အံ့၊ သော၊ ထိုအမျိုးကောင်းသားသည်၊ မေ၊ ဝါ၏၊ ဥဗ္ဗာနံ၊ လုံ့ထသည်၊
 မောစံဝတ၊ အချည်းနှီးသာထကား၊ မေ၊ ဝါ၏၊ ဝါယာမော၊ အဆင့်ဆင့်
 လုံ့ထပြုခြင်းသည်၊ အပထောဝတ၊ အကျိုးမရှိစွတကား၊ ဣတိ၊ ဤသို့၊ သောဝ
 တိ၊ စိုးရိမ်၏၊ ကိလမတိ၊ ပင်ပန်း၊ ပရိဒေဝတိ၊ ပိုကြွေး၏၊ ဥရက္ခာဠိ၊ ရင်ဘတ်
 တီးထွက်၊ ကန္ဓတိ၊ မြည်တမ်း၏၊ သမ္မောဟံ၊ ပြင်းစွာတွေ့ဝေခြင်းသို့၊ အာ
 ပဇ္ဇတိ၊ ရောက်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ အယံ၊ ဤဘိထဥဏှအဝရှိသည်
 အကြောင်းရှိသောကိုယ်၏ပင်ပန်းခြင်းသဘောသည်၊ ကာမာနံ၊ ကာမဂုဏ်
 တို့၏၊ အာဒိနဝေါ၊ အပြစ်မည်၏၊ သန္နိဗ္ဗိကော၊ မျက်မှောက်၌ ဖြစ်သော၊
 ဒုက္ခက္ခန္ဓော၊ ဒုက္ခအရသည်ကား၊ ကာမဟေတု၊ ကာမသာယျင်အကြောင်း
 ရှိသည်ဖြစ်၍၊ ကာမနိဒါနံ၊ ကာမသာယျင်မူလရှိသည်ဖြစ်၍၊ ကာမာဝိက
 ရဏံ၊ ကာမလျှစ်ထည်ရာ ရှိသည်ဖြစ်၍၊ ကာမာနံ၊ ကာမတို့၏၊ ဟေထု
 ဝေ၊ အကြောင်းကြောင့်သာယျင်၊ ဥပ္ပဇ္ဇတိ၊ ဖြစ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊
 ဝေံ၊ ဤဆိုခဲ့ပြီးသော နည်းဖြင့်၊ ဥဗ္ဗဟတော၊ လုံ့ထအားထုတ်သော၊ စာသု
 တော၊ ဆက်ကာဆက်ကာလုံ့ထပြုသော၊ ဝါယမတော၊ အဆင့်ဆင့်သော
 လုံ့ထပြုလော၊ တဿကုလပုတ္တဿ၊ ထိုအမျိုးကောင်းသားအား၊ တေဘော

ဂါ။ ထိုမိမိတောင့်တအပ်သော စည်းစိမ်ဥစ္စာတို့သည်။ စေအဘိနိဗ္ဗဇ္ဇန္တိ။ အကယ်၍တောင့်တတိုင်း ပြီးကုန်သည်ဖြစ်အံ့။ သော၊ ထိုအမျိုးကောင်း သားသည်၊ တေသံဘောဂါနံ။ ထိုစည်းစိမ်ဥစ္စာတို့ကို၊ အာရက္ခာဓိကေကံ။ စောင့်ရှောက်ခြင်းအကြောင်းကြောင့်၊ ဒုက္ခံ၊ ဒုက္ခဝေဒနာကို၊ ဒေါမနုဿံ။ စိတ်၌ဖြစ်သော ဒေါမနုဿ ဝေဒနာကို၊ ပဗ္ဗိသံဝေဒေတိ။ ခံစား၏။ ကိန္တိ ကေနကာရဏေန၊ အဘယ်သို့သောအကြောင်းကြောင့်၊ မေ၊ ငါ၏၊ ဘောဂေ၊ ဥစ္စာတို့ကို၊ ရာဇာနော၊ မင်းတို့သည်၊ နေဝဟာရေယျံ။ မဆောင်ကုန်ရာ သနည်း၊ စောရာ၊ ခိုးသူတို့သည်၊ နဟာရေယျံ။ မဆောင်ကုန်ရာသနည်း၊ အဂ္ဂိ၊ မီးသည်၊ နဒဟေယျံ၊ မထောင်ရာသနည်း၊ ဥဒကံ၊ ရေသည်၊ နဝါဟေယျံ မဆောင်ရာသနည်း၊ အပ္ပိယာဒါယာဒါ၊ မချစ်မနှစ်လိုသော သားမြေးစ သောအမွေခံ တို့သည်၊ နဟာရေယျံ။ မမြင်စင်မဆောင်ကုန်ရာ သနည်း၊ ဣတိ ဤသို့၊ ပဗ္ဗိသံဝေဒေတိ၊ ခံစား၏။ ဝေံ၊ ဤသို့၊ အာရက္ခကော၊ စောင့်ရှောက် သော၊ ဂေါပယတော၊ လုံချုပ်စေသော၊ တဿ၊ ထိုအမျိုးကောင်းသား၏၊ ထေ ဘောဂေ၊ ထိုစည်းစိမ်ဥစ္စာတို့ကို၊ ရာဇာနောဝါ၊ မင်းတို့သည်မူလည်း၊ ဝေဟရန္တိ။ အကယ်၍ဆောင်ကုန်သည်ဖြစ်အံ့၊ စောရာဝါ၊ ခိုးသူတို့သည် မူလည်း၊ ဝေဟရန္တိ။ အကယ်၍ဆောင်ကုန်အံ့၊ အဂ္ဂိ၊ မီးသည်မူလည်း၊ ဝေဒဟာတိ၊ အကယ်၍ထောင်အံ့၊ ဥဒကံဝါ၊ ရေသည်မူလည်း၊ ဝေဝါ ဟေတိ၊ အကယ်၍ရွာလေသည်ဖြစ်အံ့၊ အပ္ပိယာဒါယာဒါ၊ မချစ်မနှစ်လို သောသားမြေးစသော အမွေခံသူတို့သည်မူလည်း၊ ဝေဟရန္တိ၊ အကယ်၍ ဆောင်ကုန်အံ့၊ သော၊ ထိုအမျိုးကောင်း သားသည်၊ မေ၊ ငါအား၊ ယံဝိ။ အကြင်ဥစ္စာ သည်လည်း၊ အဟောသိ၊ ရှိသည်ဖြစ်ဘူး၏။ တံဝိ၊ ထိုဥစ္စာ သည်လည်း၊ နော။ ငါတို့အား၊ နုတ္တိ၊ မရှိခဲ့ပြီဘကား၊ ဣတိ၊ ဤသို့၊ သော စတိ၊ ရိုးရိပ်၏။ ကိသမတိ၊ ပင်ပန်း၏။ ပရိဒေဝတိ၊ ငိုကြွေ၏။ ဥရတ္ထံ၊ ငွီးရင် တတ်တီးလျက်၊ ကန္တတိ၊ မြည်ထပ်၏။ သဗ္ဗေဟံ၊ ပြင်းစွာထွေထွေခြင်းသို့၊ အာပစ္စတိ၊ ရောက်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ အယံ၊ ဤပင်ပန်းခြင်းသဘော သည်၊ ကာမာနံ၊ ကာမဂုဏ်တို့၏။ အာဒိနဝေ၊ အပြစ်မည်၏။ သန္နိဗ္ဗိတော၊ မျက်နှာ၌ဖြစ်သော၊ ဒုက္ခက္ခန္ဓာ၊ ဒုက္ခအရသည်ကား၊ ကာမဟေတု၊ ကာ သာလျှင်အကြောင်းရှိသည်ဖြစ်၍၊ ကာမနိဒါနံ၊ ကာမသာလျှင်မူလရှိသး ဖြစ်၍၊ ကာမာဓိကရဏံ၊ ကာမလျှင်သည်ရာရှိသည်ဖြစ်၍၊ ကာမာနံ၊ ကာ ဂုဏ်တို့၏၊ ဟေတု၊ အကြောင်းကြောင့်သာလျှင်၊ ဥပုဇ္ဇတိ၊ ဖြစ်၏။ ဖြစ် ဝေ၊ ရဟန်းတို့၊ ပုနံ၊ ထာဘနံ၊ ပရိစ၊ ထပါးထုံသည်၊ ကာမဟေတု၊ ကာမာ

ထွင်အကြောင်းရှိသည်ဖြစ်၍၊ ကာမနိဒါန်၊ ကာမသာယျင်မူလရှိသည်ဖြစ်၍၊
 ကာမာဓိကရဏံ၊ ကာမထွင်တည်ရာရှိသည်ဖြစ်၍၊ ကာမာနံ၊ ကာမဂုဏ်တို့
 ၏၊ ဟေတုပေ၊ အကြောင်းကြောင်းသာထွင်၊ ဥပ္ပဇ္ဇတိ၊ ဖြစ်၏၊ ရာဇာနောဝိ၊ မင်း
 တို့သည်လည်း၊ ရာဇုဟိ၊ မင်းတို့နှင့်၊ ဝိဝေန္တိ၊ ခိုက်ရန်ဖြစ်ကုန်၏၊ ခတ္တိယာဝိ၊
 ခေတ္တာဓိပတိဖြစ်သောမင်းတို့သည်လည်း၊ ခတ္တိယေဟိ၊ ခေတ္တာဓိပတိဖြစ်
 သောမင်းတို့နှင့်၊ ဝိဝေန္တိ၊ ခိုက်ရန်ဖြစ်ကုန်၏၊ ဗြဟ္မာကာဝိ၊ ပုဏ္ဏားတို့သည်
 လည်း၊ ဗြဟ္မာဇကဟိ၊ ပုဏ္ဏားတို့နှင့်၊ ဝိဝေန္တိ၊ ခိုက်ရန်ဖြစ်ကုန်၏၊ ဂဟပတ
 ယောဝိ၊ သူကြွယ်တို့သည်လည်း၊ ဂဟပတိဟိ၊ သူကြွယ်တို့နှင့်၊ ဝိဝေန္တိ၊
 ခိုက်ရန်ဖြစ်ကုန်၏၊ မာတာဝိ၊ အမိသည်လည်း၊ ပုတ္တေန၊ သားနှင့်၊ ဝိဝေတိ၊
 ခိုက်ရန်ဖြစ်၏၊ ပုတ္တောဝိ၊ သားသည်လည်း၊ မာတာရာ၊ အမိနှင့်၊ ဝိဝေတိ၊
 ခိုက်ရန်ဖြစ်၏၊ ဝိဘာဝိ၊ အဘသည်လည်း၊ ပုတ္တေန၊ သားနှင့်၊ ဝိဝေတိ၊ ခိုက်ရန်
 ဖြစ်၏၊ ပုတ္တောဝိ၊ သားသည်လည်း၊ ဝိတရာ၊ အဘနှင့်၊ ဝိဝေတိ၊ ခိုက်ရန်
 ဖြစ်၏၊ ဘာတာဝိ၊ အစ်ကိုသည်လည်း၊ ဘာထရာ၊ ညီနှင့်၊ ဝိဝေတိ၊ ခိုက်ရန်
 ဖြစ်၏၊ ဘာတာဝိ၊ မောင်သည်လည်း၊ ဘဂိနိယာ၊ အမနှစ်မနှင့်၊ ဝိဝေတိ၊
 ခိုက်ရန်ဖြစ်၏၊ ဘဂိနိဝိ၊ အမနှစ်မသည်လည်း၊ ဘာထရာ၊ မောင်နှင့်၊ ဝိဝ
 ဧဘိ၊ ခိုက်ရန်ဖြစ်၏၊ သဟာယောဝိ၊ အဆွေခင်ပွန်းသည်လည်း၊ သဟာယေ
 န၊ အဆွေခင်ပွန်းနှင့်၊ ဝိဝေတိ၊ ခိုက်ရန်ဖြစ်၏၊ ဝေထိ၊ ထိုမင်းအစရှိသောသူ
 တို့သည်၊ တတ္ထ၊ ထိုကာမဂုဏ်ဟူသောအကြောင်းကြောင့်၊ ကလဟ၊ ဝိဂ္ဂဟ
 ဝိပါဒါ၊ ခြားခြင်းခိုက်ရန်ပြုခြင်း၊ ကိုယ်လက်ထိပါး၍ ငြင်းခုံခြင်းသို့
 ရောက်ကုန်သည်ဖြစ်၍၊ အညမညံ၊ အချင်းချင်း၊ ပါဏိဟိ၊ လက်တို့ဖြင့်
 လည်း၊ ဥပက္ကမန္တိ၊ ပုတ်ခတ်ကုန်၏၊ ဝေဒ္ဓါဟိ၊ ခဲရတ်ခဲတို့ဖြင့်လည်း၊ ဥ
 ပက္ကမန္တိ၊ ပုတ်ခတ်ကုန်၏၊ ဒဏ္ဍေဟိ၊ တုတ်ထုံကန်တို့ဖြင့်လည်း၊ ဥပက္ကမန္တိ
 ပုတ်ခတ်ကုန်၏၊ သဗ္ဗေဟိ၊ ဓားတို့ဖြင့်လည်း၊ ဥပက္ကမန္တိ၊ ပုတ်ခတ်ကုန်
 ၏၊ ဝေထိလူတို့သည်၊ တတ္ထ၊ ထိုပုတ်ခတ်ရာအရပ်၌၊ မရဏံဝိ၊ သေခြင်းသို့
 လည်း၊ နိဝစ္ဆန္တိ၊ ရောက်ကုန်၏၊ မရဏမတ္တိ၊ သေလောက်ရုံမျှသော၊ ဒုက္ခဝိ၊
 သားရဲသို့မူလည်း၊ နိဝစ္ဆန္တိ၊ ရောက်ကုန်၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ အယ်ဝိ၊
 ဤဘင်းခြင်းသဘောသည်လည်း၊ ကာမာနံ၊ ကာမဂုဏ်တို့၏၊ အာဒိနုဝေ၊
 အပြစ်မည်၏၊ အနိဗ္ဗိကော၊ မျက်မှောက်၌ ဖြစ်သော၊ ဒုက္ခကွဉ်၊ ဒုက္ခ
 အရသည်ကား၊ ကာမဟေတု၊ ကာမသာယျင် အကြောင်းရှိသည်ဖြစ်၍၊
 ကာမနိဒါန်၊ ကာမသာယျင်မူလရှိသည်ဖြစ်၍၊ ကာမာဓိကရဏံ၊ ကာမသာ
 ထွင်တည်ရာ ရှိသည်ဖြစ်၍၊ ကာမာနံ၊ ကာမဂုဏ်တို့၏၊ ဟေတုပေ၊ အ

ကြောင်းကြောင့်သာလျှင်၊ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဝုန၊ တတန်
 ပရံစ၊ တပါးတုံလည်း၊ ကာမဟေတု၊ ကာမသာလျှင်အကြောင်းရှိသည်ဖြစ်
 ၍။ ကာမနိဒါနံ၊ ကာမသာလျှင် မူလရှိကုန်သည်ဖြစ်၍။ ကာမာဓိကရဏံ၊
 ကာမသာလျှင်ထည်ရာရှိသည်ဖြစ်၍။ ကာမာနံ၊ ကာမဂုဏ်တို့၏။ ဟေတုဝေ၊
 အကြောင်းကြောင့်သာလျှင်၊ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ အသိစဉ်၊ သန်လျက်သား၊ ရေ
 ကာကို၊ ဂဟေတွာ၊ ယူ၍။ ခနုကဏာပံ၊ လေးထောင့်ကို၊ သန္တဟ္ပိတွာ၊ လွယ်
 ၍၊ ဥတထောဗျူဠံ၊ စစ်နှစ်ဘက် ဆိုင်သော၊ သင်္ဂါဝံ၊ စစ်သည်တောင်သို့၊
 ပက္ခန္ဓန္တိ၊ ပြေးဝင်ကုန်၏။ ဥသုသု၊ မြားတို့ကို၊ ဝိပ္ပမာနေသုပိ၊ ပစ်ကုန်သော်
 ထည်းကောင်း၊ သတ္တိသု၊ ထွန်တို့ကို၊ ဝိပ္ပမာနေသုပိ၊ ပစ်ထိုးကုန်သော်ထည်း
 ကောင်း၊ အသိသု၊ သန်လျက်တို့ကို၊ ဝိဇ္ဇောပထန္တေသုပိ၊ တလက်လက်
 ထောက်စေလျက်ထိုမှဤမှပြကုန်သော်ထည်းကောင်း၊ သံဂါဝံ၊ စစ်မြေပြင်
 သို့၊ ပက္ခန္ဓန္တိ၊ ပြေးဝင်ကုန်၏။ တေမနုဿာ၊ ထိုလူတို့သည်။ တတ္ထ၊ ထိုစစ်မြေ
 ပြင်၌၊ ဥသုဟိပိ၊ မြားတို့ဖြင့်လည်း။ ဝိဇ္ဇန္တိ၊ ပစ်ကုန်၏။ သတ္တိယာပိ၊ ထွန်ဖြင့်
 လည်း၊ ဝိဇ္ဇန္တိ၊ ထိုးကုန်၏။ အသိနာပိ၊ သန်လျက်ဖြင့်လည်း၊ ဝေပိသံ၊ ဥက္ခောင်း
 ကို၊ ဆိန္ဒတိ၊ ဖြတ်ကုန်၏။ တေမနုဿာ၊ ထိုလူတို့သည်။ တတ္ထ၊ ထိုအရပ်၌၊
 မရဏံပိ၊ သေခြင်းသို့လည်း။ နိဝစ္ဆန္တိ၊ ရောက်ကုန်ရာ၏။ မရဏမတ္တံ၊
 သေလောက်ရုံသော။ ဒုက္ခပိ၊ ဆင်၊ ရဲသို့လည်း။ နဝစ္ဆန္တိ၊ ရောက်ကုန်၏။
 ဘိက္ခုဝေ၊ ရဟန်းတို့၊ အယံပိ၊ ဤဆင်းရဲခြင်းသည်လည်း။ ကာမာနံ၊ ကာမ
 ဂုဏ်တို့၏။ အာဒိနဝေ၊ အပြစ်မည်၏။ သန္တိဗ္ဗိကော၊ မျက်မှောက်၌ ဖြစ်သော၊
 ဒုက္ခက္ခန္ဓော၊ ဒုက္ခအရသည်ကား၊ ကာမဟေတု၊ ကာမသာလျှင်အကြောင်း
 ရှိသည်ဖြစ်၍။ ကာမာဓိကရဏံ၊ ကာမသာလျှင်ထည်ရာရှိသည်ဖြစ်၍။ ကာမ
 နံ၊ ကာမဂုဏ်တို့၏။ ဟေတုဝေ၊ အကြောင်းကြောင့် သာလျှင်၊ ဥပ္ပဇ္ဇတိ၊
 ဖြစ်၏။ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဝုန၊ တတန်။ ပရံစ၊ တပါးတုံလည်း၊ ကာမဟေ
 တု၊ ကာမသာလျှင် အကြောင်းရှိသည်ဖြစ်၍။ ကာမနိဒါနံ၊ ကာမသာလျှင်
 မူလရှိသည်ဖြစ်၍။ ကာမာဓိကရဏံ၊ ကာမသာလျှင် ထည်ရာရှိသည်ဖြစ်၍။
 ကာမာနံ၊ ကာမဂုဏ်တို့၏။ ဟေတုဝေ၊ အကြောင်းကြောင့် သာလျှင်၊ ဥပ္ပဇ္ဇ
 တိ၊ ဖြစ်၏။ အသိစဉ်၊ သန်လျက်သား၊ ရေကာကို၊ ဂဟေတွာ၊ ယူ၍။ ခနုကဏာ
 ပံ၊ လေးထောင့်ကို၊ သန္တဟ္ပိတွာ၊ လွယ်၍။ တတ္ထာဝထေပနာ၊ ထောလောပူ
 သောညွှန်ပူတို့ဖြင့်အခါမှလောင်အပ်ကုန်သော၊ ဥပကာရိယော၊ မြင်ထဲတ
 တိုင်းခြေ၍ သို့မူလည်း၊ ပက္ခန္ဓန္တိ၊ ပြေးဝင်ကုန်၏။ ဥသုသု၊ မြားတို့ကို၊ ဝိပ္ပမာ
 နေသုပိ၊ ပစ်ကုန်သော် ထည်းကောင်း။ သတ္တိသု၊ ထွန်တို့ကို၊ ဝိပ္ပမာနာသုပိ၊

ပစ်ကုန်သော်လည်းကောင်း၊ အံ့သိသျှ၊ သန်လျက်တို့ကို၊ ပိဇ္ဇောထထန္တေသုဝိ၊
 တထက်ထက်ကောက်စေကုန်လော်လည်းကောင်း၊ ပက္ခန္ဓန္တိ၊ ပြေးဝင်ကုန်
 ၏၊ ထေမနုဿာ၊ ထိုလူတို့သည်၊ တတ္ထ၊ ထိုအရပ်၌၊ ဥသုဟံဝိ၊ မြားတို့သည်
 လည်း၊ ဝိဇ္ဇန္တိ၊ ပစ်ကုန်၏၊ သတ္တိယာဝိ၊ ထွန်ဖြင့်လည်း၊ ဝိဇ္ဇန္တိ၊ ထိုးကုန်၏၊
 ဆကဏကာယဝိ၊ ဩက်ဩက်ဆုသော နွားချည်းရည်ဖြင့် လည်း၊ ဩ
 သိဗ္ဗန္တိ၊ လောင်ကုန်၏၊ အဘိဝဂ္ဂေန၊ ငှေးရှုထားသောသစ်တုံးအရဖြင့်လည်း၊
 ဩ၊ ဗုဒ္ဓန္တိ၊ ပဲကုန်၏၊ အသိနာဝိ၊ သန်လျက်ဖြင့်လည်း၊ သီသံ၊ ဥက္ခောင်းကို၊
 ဆိန္ဒန္တိ၊ မြတ်ကုန်၏၊ ထေမနုဿာ၊ ထိုလူတို့သည်၊ တတ္ထ၊ ထိုအရပ်၌၊ မရဏံ
 ဝိ၊ သေခြင်းသို့လည်း၊ နိဝစ္ဆန္တိ၊ ရောက်ကုန်၏၊ မရဏမတ္တံ၊ သေလောက်ရုံ
 မျှသာ၊ ဒုက္ခဝိ၊ ဆင်းရဲသို့လည်း၊ နိဝစ္ဆန္တိ၊ ရောက်ကုန်၏၊ ဘိက္ခဝေ၊ ရဟန်း
 တို့၊ အယံ၊ ဤဆင်းရဲခြင်းသဘောသည်၊ ကာမာနံ၊ ကာမဂုဏ်တို့၏၊ အာဒိ
 နဝေ၊ အပြစ်မည်၏၊ သန္တိဗ္ဗိဒကော၊ မျက်မှောက်၌ဖြစ်သော၊ ဒုက္ခကွဉ်နွေ၊
 ဒုက္ခအရ သည်ကား၊ ကာမဟေတု၊ ကာမသာလျှင် အကြောင်း ဂှိသည်
 ဖြစ်၍၊ ကာမနိဒါနံ၊ ကာမလျှင်မူလရှိသည်ဖြစ်၍၊ ကာမာမိကရဏံ၊ ကာမ
 သာလျှင် တည်ရာရှိသည်ဖြစ်၍၊ ကာမာနံ၊ ကာမဂုဏ်တို့၏၊ ဟေတုဝေ၊
 အကြောင်းကြောင့် သာလျှင်၊ ဥပ္ပဇ္ဇတိ၊ ဖြစ်၏၊ ဩ၊ သိက္ခဝေ၊ ရတန်းတို့၊
 ဝုန၊ ထာဝနံ၊ ပရိဝေ၊ ထားတုံလည်း၊ ကာမဟေတု၊ ကာမ သာလျှင် အ
 ကြောင်းရှိသည် ဖြစ်၍၊ ကာမနိဒါနံ၊ ကာမသာလျှင် မူလရှိသည် ဖြစ်၍၊
 ကာမမိကရဏံ၊ ကာမသာလျှင် တည်ရာ ရှိသည်ဖြစ်၍၊ ကာမာနံ၊ ကာမ
 ဂုဏ်တို့၏၊ ဟေတုဝေ၊ အကြောင်းကြောင့် သာလျှင်၊ ဥပ္ပဇ္ဇတိ၊ ဖြစ်၏၊
 ဇန္တိ၊ အိမ်နံရံအစင်ကိုမူလည်း၊ ဆိန္ဒန္တိ၊ မြတ်ကုန်၏၊ နိဗ္ဗောပံဝိ၊ ရှာသာ
 တို့ကိုရိုက်ပုတ်၍ ပြင်းစွာလှယ်ကပ်ခြင်းကိုလည်း၊ ဟရန္တိ၊ ဆောင်ကုန်၏၊
 ကောဂါဂိကံ၊ တအိမ်ထည်းကိုဝန်းရံ၍ အရှင်ဘုန်း၍ ယူခြင်း ကိုလည်း၊
 ကရောန္တိ၊ ပြုကုန်၏၊ ပရိပုဗ္ဗေ၊ လူအပေါင်းတို့၏သွားလာရာခရီး၌လည်း၊
 တိဗ္ဗန္တိ၊ တည်၍ လှယ်ကပ်ကုန်၏၊ ပရဒါရံဝိ၊ သူတပါး မယား သို့လည်း၊
 ဝစ္ဆန္တိ၊ သွားထာကုန်၏၊ တမေနံ၊ ထိုသူတို့ကို၊ ရာဇာနော၊ မင်းတို့သည်၊
 ဝဟေဘ္ဘာ၊ ဖုန်း၍၊ ဝိဝိဓော၊ အထူးထူးအပြားပြားများကုန်သော၊ ကမ္မကရ
 ထာ၊ ဩင်းဆံခြင်းတို့ကို၊ ကာဓေန္တိ၊ ပြုစေကုန်၏၊ ကသာဟိဝိ၊ ကြပ်လုံးတို့
 ဖြင့်လည်း၊ ထာဓေန္တိ၊ ရိုက်စေကုန်၏၊ ဝေတ္တဟိဝိ၊ အဆူးရှိသော ကြပ်
 နွယ်တို့ဖြင့်လည်း၊ ထာဓေန္တိ၊ ရိုက်စေကုန်၏၊ အဒ္ဓဗ္ဗေ၊ ကေဟံဝိ၊ ထက်ချင်း
 ခွေးသာတုတ်တို့ဖြင့်လည်း၊ ထာဓေန္တိ၊ ရိုက်ကုန်၏၊ ဟတ္ထိဝိ၊ လက်ကိုလည်း၊

ဆိန္ဒန္တိ၊ ဖြတ်ကုန်၏။ ပါဒံ၊ ခြေကိုထည်း။ ဆိန္ဒန္တိ၊ ဖြတ်ကုန်၏။ ဟတ္ထပါဒံ၊
ထက်ခြေကိုထည်း။ ဆိန္ဒန္တိ၊ ဖြတ်ကုန်၏။ ဂုတ္တံ၊ နားကိုထည်း။ ဆိန္ဒန္တိ၊ ဖြတ်
ကုန်၏။ နာသံ၊ နှာခေါင်းကိုထည်း။ ဆိန္ဒန္တိ၊ ဖြတ်ကုန်၏။ ဂုတ္တနာသံ၊ နား
နှာခေါင်းကိုထည်း။ ဆိန္ဒန္တိ၊ ဖြတ်ကုန်၏။ ဗိဝေဏိယာယိကံ၊ အရိုးခွံပုံရည်ကဲ့သို့
ဥဗ္ဗေကံကို ကြိုက်ကြိုက် ဆူဝေထတ်သော ဗျည်းဆဲခြင်း ကိုထည်း။
ကရောန္တိ၊ ပြုကုန်၏။ သင်္ခယကမ္ဘိ၊ ဥက္ခောင်းကိုခွါ၍ ခရသင်းအဆင်းရှိ
သည့်ဖြင့် ပြုသောဗျည်းဆဲခြင်းကိုထည်း။ ကရောန္တိ၊ ပြုကုန်၏။ ရာဟုရမံ၊
ရာဟုရမည်သော ဗျည်းဆဲခြင်းကိုထည်း။ ကရောန္တိ၊ ပြုကုန်၏။ ဇောတိ
မာယိကံ၊ ဇောတိမာထကမည်သောဗျည်းဆဲခြင်းကိုထည်း။ ကရောန္တိ၊
ပြုကုန်၏။ ဟတ္ထပဇ္ဇောတိကံ၊ ထက်ကုန်ဆီဆွတ်လျက်ပုဆိုးနှမ်းဖြင့်ရစ်
၍မီးတိုက်သောဗျည်းဆဲခြင်းကိုထည်း။ ကရောန္တိ၊ ပြုကုန်၏။ ဂေကဝဠာကံ
၊ အရေကိုထိတ်၍ ကြိုးကဲ့သို့ကြစ်သောဗျည်းဆဲခြင်းကိုထည်း။ ကရောန္တိ၊
ပြုကုန်၏။ စိရကဝါသိကံ၊ စိရကဝါသိက မည်သော ဗျည်းဆဲခြင်းကို
ထည်း။ ကရောန္တိ၊ ပြုကုန်၏။ ဧတေယျကံ၊ ဧတေယျကမည်သောဗျည်းဆဲ
ခြင်းကိုထည်း။ ကရောန္တိ၊ ပြုကုန်၏။ ဗဒ္ဓိသမံသိကံ၊ အစနှစ်ဘက်ရှိသော
သံဖြားချို ဘိတ်ဖြင့်ငင်၍ အရေအသားအကြောတို့ကိုနှုတ်သောဗျည်းဆဲခြင်း
ကိုထည်း။ ကရောန္တိ၊ ပြုကုန်၏။ ကဟာပဏံကံ၊ ထသပြာလေပက်တသ
ပြာလေပက်အသားကိုထိုး၍ ပစ်သောဗျည်းဆဲခြင်းကိုထည်း။ ကရောန္တိ၊
ပြုကုန်၏။ ခရာပရိစ္ဆကံ၊ ကိုယ်အလုံးကိုရဲရဲညှိသောထက်နက်တို့ဖြင့်ရိုက်
၍ဝက်မှင်တို့ဖြင့်ပွတ်ပြီးသော် အရေအသား အကြောတို့ကို ယိုစေလျက်
အရိုးဆက်မျှသာကြွင်းသော ဗျည်းဆဲခြင်းကိုထည်း။ ကရောန္တိ၊ ပြုကုန်၏။
ပဗ္ဗိဗာပရိဝတ္တိကံ၊ နံပါးထဘက်စောင်းဖြင့် အိပ်စေ၍နားပေါက်ခွံသံထ
ကျင်နှက်၍ မြေနှင့်ထစပ်တည်းပြုပြီးမှ ခြေရံချောင်းတို့ကိုကိုင်၍ပတ်ထည့်
သောဗျည်းဆဲခြင်းကိုထည်း။ ကရောန္တိ၊ ပြုကုန်၏။ ပထာယဗိဇ္ဇကမ္ဘိ၊ ကောက်
ရိုးအင်ပျဉ်ကဲ့သို့ ဗျည်းဆဲခြင်းကိုထည်း။ ကရောန္တိ၊ ပြုကုန်၏။ ထတ္တေ၊
ကြိုက်ကြိုက် ဆူသော။ ဧတေလေနမိ၊ သိဖြင့်ထည်း။ ဩထိဇ္ဇန္တိ၊ သွန်းလောင်း
ကုန်၏။ သုနုဇေတိ၊ ငတ်ပွတ်သောခွေးတို့ကိုထည်း။ ခါဒါပေန္တိ၊ စားစေကုန်
၏။ ဇိဝန္တိ၊ အရှင်ထတ်ထတ်ကိုထည်း။ သုဝေ၊ တကုင်၍။ ဥတ္တာသေန္တိ၊
ထိုးရန်၏။ အသိနာဝိ၊ သန်လျက်ဖြင့်ထည်း။ သိသံ၊ ဥက္ခောင်းကို။ ဆိန္ဒန္တိ၊
ဖြတ်ကုန်၏။ ထေမနုဿာ၊ ထိုလူတို့သည်။ တတ္ထ၊ ထိုအရပ်၌။ မရတံ၊
သေခြင်းသို့ထည်း။ နဂန္တိ၊ ရောက်ကုန်၏။ မရတမတ္တံ၊ သေလောက်ရုံမျှ

သော၊ ဒုက္ခိ၊ ဆင်းရဲသို့လည်း၊ နိဂစ္ဆန္တိ၊ ရောက်ကုန်၏။ ဘိက္ခဝေ၊ ရဟန်း
 တို့၊ အယံဝိ၊ ဤဆင်းရဲခြင်းသဘောသည်လည်း၊ ကာမာနံ၊ ကာမဂုဏ်တို့၏။
 အာဒိနဝေ၊ အပြစ်မည်၏။ သန္တိဋ္ဌိကော၊ မျက်မှောက်၌ဖြစ်သော၊ ဒုက္ခက္ခန္ဓော၊
 ဒုက္ခအရသည်ကား၊ ကာမဟေတု၊ ကာမသာယျင်အကြောင်းရှိသည်ဖြစ်၍၊
 ကာမနိဒါနံ၊ ကာမသာယျင်မူလရှိသည်ဖြစ်၍၊ ကာမာဓိကရဏံ၊ ကာမသာ
 ယျင်တည်ရာ ရှိသည်ဖြစ်၍၊ ကာမာနံ၊ ကာမဂုဏ်တို့၏။ ဟေတုဒေဝ၊ အ
 ကြောင်းကြောင့်သာလျှင် ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ပုန၊ ထတနံ၊
 ပရံ၊ ထပါးတုံသည်။ ကာမဟေတု၊ ကာမသာယျင်အကြောင်းရှိသည်ဖြစ်
 ၍၊ ကာမနိဒါနံ၊ ကာမသာယျင်မူလရှိသည်ဖြစ်၍၊ ကာမာဓိကရဏံ၊ ကာမ
 သာယျင် တည်ရာရှိသည်ဖြစ်၍၊ ကာမာနံ၊ ကာမဂုဏ်တို့၏။ ဟေတုဒေဝ၊
 အကြောင်းကြောင့်သာလျှင် ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ကာယေန၊ ကိုယ်ဖြင့်၊ ဒုပ္ပရိတံ၊
 မကောင်းသော အကျင့်ကို၊ စရန္တိ၊ ကျင့်ကုန်၏။ ဝါစာယ၊ နှုတ်ဖြင့်၊ ဒုပ္ပရိတံ၊
 မကောင်းသော အကျင့်ကို၊ စရန္တိ၊ ကျင့်ကုန်၏။ မနဿ၊ စိတ်ဖြင့်၊ ဒုပ္ပရိတံ၊
 မကောင်းသော အကျင့်ကို၊ စရန္တိ၊ ကျင့်ကုန်၏။ တေသတ္တာ၊ ထိုသတ္တဝါ
 တို့သည်၊ ကာယေန၊ ကိုယ်ဖြင့်၊ ဒုပ္ပရိတံ၊ မကောင်းသော အကျင့်ကို၊
 စရိတွာ၊ ကျင့်ခြင်းကြောင့်၊ ဝါစာယ၊ နှုတ်ဖြင့်၊ ဒုပ္ပရိတံ၊ မကောင်းသော
 အကျင့်ကို၊ စရိတွာ၊ ကျင့်သောကြောင့်၊ မနဿ၊ စိတ်ဖြင့်၊ ဒုပ္ပရိတံ၊
 မကောင်းသော အကျင့်ကို၊ ဒုပ္ပရိတွာ၊ ကျင့်သောကြောင့်၊ ကာယဿ၊
 ခန္ဓာကိုယ်၏။ တေဒါ၊ ပျက်ခြင်းကြောင့်၊ မရဏာ၊ သေသည်မှ၊ ပရံ၊ နောက်
 ၌၊ အပါယံ၊ ချမ်းသာကင်းသော၊ ဒုပ္ပတိ၊ မကောင်းမှုကို ပြုသောသူတို့၏
 သားရာဖြစ်သော၊ ဝိနိပါတံ၊ ပျက်စီးလျက်ကျရာဖြစ်သော၊ နိဂယံ၊ ငရဲ၌၊
 ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ အယံဝိ၊ ဤဆင်းရဲခြင်းသဘော
 သည်လည်း၊ ကာမာနံ၊ ကာမဂုဏ်တို့၏။ အာဒိနဝေ၊ အပြစ်မည်၏။ သဗ္ဗရ ဟိ
 ကော၊ ထမလွန်၌ဖြစ်သော၊ ဒုက္ခက္ခန္ဓော၊ ဒုက္ခအရသည်ကား၊ ကာမဟေတု
 ကာမသာယျင်အကြောင်းရှိသည်ဖြစ်၍၊ ကာမနိဒါနံ၊ ကာမသာယျင်မူလရှိ
 သည်ဖြစ်၍၊ ကာမာဓိကရဏံ၊ ကာမသာယျင်တည်ရာရှိသည်ဖြစ်၍၊ ကာမာ
 နံ၊ ကာမဂုဏ်တို့၏။ ဟေတုဒေဝ၊ အကြောင်းကြောင့် သာလျှင်၊ ဥပ္ပဇ္ဇတိ၊
 ဖြစ်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ကာမာနံ၊ ကာမဂုဏ်တို့၏။ နိဿရဏံ၊ ထွက်
 မြောက်ရာသည်၊ ကိဉ္စ၊ အဘယ်နည်း။ ဘိက္ခဝေ၊ ရဟန်းတို့၊ ကာမေသု၊ ကာမ
 ဂုဏ်တို့၌၊ ယောဆန္ဓရာဂဝိနယော၊ အကြင်ဆန္ဓရာဂကိုပျောက်ရာနိဗ္ဗာန်
 သည်လည်းကောင်း၊ ယံဆန္ဓရာဂပ္ပဟာနံ၊ အကြင်ဆန္ဓရာဂကိုပယ်ရာ နိဗ္ဗာန်

သည်လည်းကောင်း၊ အတ္ထိ ရှိ၏။ ဣဒံ၊ ဤနိဗ္ဗာန်သည်။ ကာမာနံ၊ ကာမဂုဏ်
 တို့၏။ နိဿရဏံ၊ ထွက်မြောက်ရာကောင်း၊ ဤကိစ္စဝေ၊ ရဟန်းတို့၊ ယေဟိကေ
 စိ၊ အလုံးစုံကုန်သော၊ သမဏာဝါ၊ ရဟန်းတို့သည်လည်းကောင်း၊ ဗြာဟ္မ
 ဏာဝါ၊ ဝုဏ္ဏားတို့သည်လည်းကောင်း၊ ဧဝံ၊ ဤဟောတော်မူသောနည်းဖြင့်၊
 ကာမာနံ၊ ကာမဂုဏ်တို့၏။ အဿာဒဉ္စ၊ သာယာခြင်းကိုလည်း၊ အဿာဒ
 တော၊ သာယာသောအားဖြင့်၊ အာဒိနဝဉ္စ၊ ယုတ်သောအဖြစ်ကိုလည်း၊ အာဒိ
 နဝတော၊ ယုတ်သောအဖြစ်အားဖြင့်၊ နိဿရဏဉ္စ၊ ထွက်မြောက်ရာနိဗ္ဗာန်ကို
 လည်း၊ နိဿရဏတော၊ ထွက်မြောက်ရာနိဗ္ဗာန်အားဖြင့်၊ ယထာဘူထံ၊ ဟုတ်မှန်
 သည်အတိုင်း၊ နပဇာနန္တိ၊ အပြားအားဖြင့်မထိကုန်၊ ထေ၊ ထိုရဟန်းဝုဏ္ဏား
 တို့သည်၊ ဝဘ၊ စင်စစ်၊ သာမံဝါ၊ ကိုယ်တိုင်မူလည်း၊ ကာမေ၊ ကာမဂုဏ်တို့
 ကို၊ ပရိဇာနိဿန္တိ၊ သုံးပါးသောပရိညာဉ်တို့ဖြင့်ပိုင်းခြား၍ထိကုန်လတ္တံ့။
 ပရံဝါ၊ သူကပါးကိုမူလည်း၊ ထထက္ကာယ၊ ထိုသုံးပါးသောပရိညာဉ်အလို
 ဌါ၊ သမာဒပေဿန္တိ၊ ဆောက်တည်စေကုန်လတ္တံ့။ ယထာပဗ္ဗိပန္နော၊ အကြင်
 အကြင်သို့သောအကုန်ဖြင့်ကုန်သောသူတို့သည်။ ကာမေ၊ ကာမဂုဏ်
 တို့ကို၊ ပရိဇာနိဿတိ၊ သုံးပါးသောပရိညာဉ်တို့ဖြင့်ပိုင်းခြား၍ ထိလတ္တံ့။
 ဣတိ၊ ဤသို့၊ ဧဝံဌာနံ၊ ထိုအကြောင်းသည်၊ ဝိဇ္ဇတိ၊ မရှိကြိက္ခဝေ၊ ရဟန်းတို့
 ယေကေစိ၊ အလုံးစုံကုန်သော၊ သမဏာဝါ၊ ရဟန်းတို့သည်လည်းကောင်း၊
 ဗြာဟ္မဏာဝါ၊ ဝုဏ္ဏားတို့သည်လည်းကောင်း၊ ဧဝံ၊ ဤဟောတော်မူသော
 နည်းဖြင့်၊ ကာမာနံ၊ ကာမဂုဏ်တို့၏။ အဿာဒဉ္စ၊ သာယာခြင်းကိုလည်း။
 အဿာဒတော၊ သာယာသောအားဖြင့်၊ အာဒိနဝဉ္စ၊ ယုတ်သောအဖြစ်ကို
 လည်း၊ အာဒိနဝတော၊ ယုတ်သော အဖြစ်အားဖြင့်၊ နိဿရဏဉ္စ၊ ထွက်
 မြောက်ရာနိဗ္ဗာန်ကိုလည်း၊ နိဿရဏတော၊ ထွက်မြောက်ရာနိဗ္ဗာန်အားဖြင့်၊
 ယထာဘူထံ၊ ဟုတ်မှန်သည်အတိုင်း၊ နပဇာနန္တိ၊ အပြားအားဖြင့်မထိကုန်၏။
 ထေ၊ ထိုရဟန်းဝုဏ္ဏားတို့သည်၊ ဝဘ၊ စင်စစ်၊ သာမံဝါ၊ ကိုယ်တိုင်မူလည်း၊
 ကာမေ၊ ကာမဂုဏ်တို့ကို၊ ပရိဇာနိဿန္တိ၊ သုံးပါးသောပရိညာဉ်တို့ဖြင့်
 ပိုင်းခြား၍ထိကုန်လတ္တံ့။ ပရံဝါ၊ သူကပါးကိုမူလည်း၊ ထထက္ကာယ၊ ထိုသုံး
 ပါးသောပရိညာဉ်အလိုဌါ၊ သမာဒပေဿန္တိ၊ ဆောက်တည်စေကုန်လတ္တံ့။
 ယထာပဗ္ဗိပန္နော၊ အကြင်အကြင်သို့သောအကုန်ဖြင့်ကုန်သောသူတို့သည်
 ကာမေ၊ ကာမဂုဏ်တို့ကို၊ ပရိဇာနိဿတိ၊ သုံးပါးသောပရိညာဉ်တို့ဖြင့်ပိုင်း
 ခြား၍ထိလတ္တံ့။ ဣတိ၊ ဤသို့၊ ဧဝံဌာနံ၊ ထိုအကြောင်းသည်။ ဝိဇ္ဇတိ၊ ရှိ၏။
 ဤကိစ္စဝေ၊ ရဟန်းတို့၊ ရူပါနံ၊ ရုပ်တို့ကို၊ အဿာဒေ၊ သာယာခြင်းသည်။

ကောစးအဘယ်နည်း၊ ဘိက္ခဝေ၊ ရဟန်းတို့။ သေယျထာဝိဥပမာမည်သည်
 ကား။ ပန္နရသဝဿုဒ္ဓုထိကာဝါ၊ တဆဲ့ငါးနှစ် အယွယ်ရှိသည်ထည်းဖြစ်
 ကုန်သော၊ သောဠသဝဿုဒ္ဓုထိကာဝါ။ ထဆဲ့ခြောက်နှစ်အယွယ်ရှိသည်
 ထည်းဖြစ်ကုန်သော။ နာတိဒိဗာနာတိရဿာ၊ မမြင့်လွန်းမနိဋ့်လွန်းသည်
 ထည်းဖြစ်ကုန်သော။ နာတိကိသာနာတိထူလာ၊ မကြိုလွန်းမဆူလွန်းသည်
 ထည်း ဖြစ်ကုန်သော။ နာတိကာဠိ နုစောဒါထာ၊ မမြည်းလွန်း မဖြူလွန်း
 သည်သည်ဖြစ်ကုန်သော၊ ခတ္တိသကညာဝါ၊ မင်းစွီးတို့သည်ထည်းကောင်း
 ဖြာယူက ကညာဝါ၊ ပုဏ္ဏားစွီး တို့သည်ထည်းကောင်း၊ ဂဟပတိကညာဝါ၊
 သူကြွယ်ထွီးတို့သည်ထည်းကောင်း၊ သန္တိ၊ ရှိကုန်၏၊ ဘိက္ခဝေ၊ ရဟန်းတို့။
 တထိံသမယေ၊ ထိုတဆဲ့ငါးနှစ်တဆဲ့ခြောက်နှစ်အယွယ်ရှိသောအခါ၌၊ သုဘာ၊
 တင့်တယ်သော။ သာဝဏ္ဏနိဘာ၊ ထိုဂျပါရုံအဆင်းသည်၊ ပရမာ၊ လွန်မြတ်
 မည်သော၊ ဣတိ၊ ဤသို့၊ ပုတ္တိ၊ မေးတော်မူ၏၊ ဘန္တေ၊ မြတ်စွာထုရား၊ ဝေံ၊
 ဤသို့မိန့်တော်မူတိုင်မှန်၏၊ ဘိက္ခဝေ၊ ရဟန်းတို့။ သုဘံ၊ တင့်တယ်သော။
 ဝဏ္ဏနိသံ၊ ဂျပါရုံအဆင်းကို၊ ပဋိစ္စ၊ စွဲ၍၊ သုခံ၊ သုခသည်၊ သောမနဿံ၊ သောမ
 နဿဝေဒနာသည်၊ ယံဥပ္ပဇ္ဇတံ၊ အကြင်ဖြစ်၏။ အယံ၊ ဤတင့်တယ်သော
 အဆင်းသည်၊ ဂျပါရုံ၊ ရုပ်တို့ကို၊ အသာဒေါ၊ သာယာခြင်းမည်၏၊ ဘိက္ခဝေ၊
 ရဟန်းတို့၊ ဂျပါရုံ၊ ရုပ်တို့၏အာဒိနဝေါ၊ ယုတ်သောအပြစ်သည်။ ကောစးအ
 ဘယ်နည်း၊ ဘိက္ခဝေ၊ ရဟန်းတို့။ ဣဝ၊ ဤသောက၌၊ အပရေန၊ ထပါးသော၊
 သမယေန၊ အခါ၌၊ ဇာတိယာ၊ တွားသည်မှ၊ အာဘိတိကံဝါ၊ အနှစ်ရှစ်ဆယ်
 ရှိသည် ထည်းဖြစ်သော၊ နုဝတိကံဝါ၊ အနှစ်ကိုးဆယ်ရှိ သည်ထည်းဖြစ်
 သော၊ ဝဿသတိကံဝါ၊ အနှစ်ထရာရှိသည်ထည်းဖြစ်သော၊ ဇိဏ္ဏံ၊ အိုမင်း
 သော၊ ဂေါပါထထိဝကံ၊ အချစ်ကဲ့သို့ကောက်သော၊ ဘောဂ္ဂံ၊ ကိုင်းသော၊
 ဓဏ္ဍပရာယနံ၊ တောင်ငွှေးသျှင်စွဲအင်းရာရှိသော၊ ပဝေမောနံ၊ တိုက်ပျက်၊
 ဂစ္ဆန္တိ၊ သွားသော၊ အာတုရံ၊ အိုသဖြင့်ကွင်းနာသော၊ ဂထယောဗ္ဗနံ၊ လွန်ပြီး
 သောထတိယ အရှယ်ရှိသော၊ ခဏ္ဍဒန္တံ၊ အိုသည်၏အဖြစ်ဖြင့်ကျိုးသော
 ပွားရှိသော၊ ပလိတကေထိံ၊ ပြုသောဆီရှိသော၊ ဝိလုနံ၊ နုတ်၍ယုတ်သကဲ့
 သို့သောဆီရှိသော၊ ခလိဘထိရံ၊ ချွတ်ချော်သောဥက္ကင်းရှိသော၊ ဝလိနံ၊
 တွန်းသောအရာရှိသော၊ တိသကာဟတဂတ္ထိံ၊ မှည့်စွန်းသောကိုယ်ရှိသော၊
 တာမဝဘိနံ၊ ထိုနှစ်မကိုသာလျှင်၊ ပဿေယျ၊ မြင်ရာ၏၊ ဘိက္ခဝေ၊
 ရဟန်းတို့ ထိုစနံ၊ ထိုငါဟောလတ္တံ့ သောစကားကို၊ တုမှေ၊ သင်တံ့သည်၊
 ကိံမညထ၊ အဘယ်သို့အောက်မှကုန်သနည်း၊ ပုရိမာ၊ ရှေး၌ဖြစ်သော။

သုဘာ၊ ထင်္ဂတယ်သော၊ ယာဝဏ္ဏနိဘာ၊ အကြင်အဆင်းသည်၊ အတ္ထိ၊
 ရှိ၏။ သာဝဏ္ဏနိဘာ၊ ထိုအဆင်းသည်၊ အန္တရဟိတာ၊ ကွယ်မည်လော၊
 အာဒိနဝေါ၊ ယုတ်သည်၏အဖြစ်သည်။ ပါတုဘူထော၊ ထင်ရှား ဖြစ်မည်
 လော၊ ဣတိ၊ ဤသို့၊ ဝုတ္တိ၊ မေးတော်မူ၏။ ဘန္တေ၊ မြတ်စွာဘုရား၊ ဝေံ၊ မိန့်
 သည်အတိုင်း ဖြစ်ရာ သည်သာလျှင်ထည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ရူပါနံ၊
 ရုပ်တို့၏၊ အယံ၊ ဤပျက်သည်၏အဖြစ်သည်၊ အာဒိနဝေါ၊ အပြင်မည်၏။ ။
 ဘိက္ခဝေ၊ ရဟန်းတို့၊ ဝုန္န၊ တဘနံ၊ ပရံစ၊ တပါးတုံလည်း၊ တမေဝဘဂိနိံ၊
 ထိုမှမကုပ်င်လျှင်၊ အာဗာဓိကံ၊ အနာဂါသည့်ကို၊ နက္ခိတံ၊ ဆင်းရဲရှိသည်ကို၊
 ဗာဠုဂိသနံ၊ ပြင် စွာနာသည်ကို၊ သကေရတ္တကရီသေ၊ မိမိကျင်ကြီးကျင်
 ငယ်နဲ့၊ ပထိပန္နံ၊ နစ်လျက်၊ သေယျမာနံ၊ အိပ်သည်ကို၊ အညေ၊ သူတပါးတို့
 သည်၊ ဝဋ္ဋာဝိယမာနံ၊ ထူအပ်သည်ကို၊ အညေဟိ၊ သူဘာပါးတို့သည်၊ ပဝေ
 သိ၊ ဘမာနံ၊ အိပ်စေသည်ကို၊ ပသေယျ၊ မြင်ရာ၏။ ဘိက္ခဝေ၊ ရဟန်းတို့၊
 တံ၊ စနံ၊ ဘိဝါဟောလက္ကံ၊ သောစကားကို၊ တုဌေ၊ သင်တို့သည်၊ ကိံ၊ မည
 ထ၊ အဘယ် သို့အောက်မေ့ကုန်သနည်း၊ ဝုရိမာ၊ ရှေး၌ဖြစ်သော၊ သုဘာ၊
 ထင်္ဂတယ်သော၊ ယာဝဏ္ဏနိဘာ၊ အကြင်အဆင်းသည်၊ အတ္ထိ ရှိ၏။ သာ
 ဝဏ္ဏနိဘာ၊ ထိုအဆင်းသည်၊ အန္တရဟိတာ၊ ကွယ်မည်လော၊ အာဒိနဝေါ၊
 ယုတ်သည်၏အဖြစ်သည်။ ပါတုဘူထော၊ ထင်ရှားဖြစ်မည်လော၊ ဣတိ၊
 ဤသို့၊ ဝုတ္တိ၊ မေးတော်မူ၏။ ဘန္တေ၊ မြတ်စွာဘုရား၊ ဝေံ၊ မိန့်သည်အတိုင်း
 ဖြစ်ရာသည်သာ လျှင်ထည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ရူပါနံ၊ ရူပါရုံတို့၏၊
 အယံ၊ ဤပျက်သည်၏အဖြစ်သည်၊ အာဒိနဝေါ၊ အပြင်မည်၏။ ။ ဘိက္ခဝေ၊
 ရဟန်းတို့၊ ဝုန္န၊ တဘနံ၊ ပရံစ၊ တပါးတုံလည်း၊ တမေဝဘဂိနိံ၊ ထိုမှမကုပ်
 ပင်လျှင်၊ ဘိဝါဟောယံ၊ သင်းချိုင်း၌၊ ဆန္ဒိတံ၊ စွန့်အပ်သော၊ ကောဟမတံ
 ဝါ၊ သေ၍ထရက်ရှိသည် ထည်းဖြစ်သော၊ စ္စိ၊ ဘမတံဝါ၊ သေ၍နှစ်ရက်ရှိ
 သည်ထည်း ဖြစ်သော၊ တိဟမတံဝါ၊ သေ၍သုံးရက် ရှိသည်ထည်းဖြစ်
 သော၊ သရီရံ၊ သေသော အကောင်းကို၊ ပသေယျ၊ မြင်ရာ၏။ ဥဗ္ဗု၊ မာထ
 ကံဝါ၊ ဖူးဖူးရောင်သော ကိုယ်ရှိသည်ကို မူထည်း၊ ပသေယျ၊ မြင်ရာ၏။
 ဝိနိဏ္ဍကံဝါ၊ အဖြူအညိုအစရှိ သဖြင့်ရောသော အဆင်းရှိသည်ကိုမူထည်း၊
 ဝိပုဗ္ဗဇာတံဝါ၊ ဖြည့်ပိုစီးသော စက်ဆုပ်ဆွယ် ရှိသော အကောင်ကို
 မူထည်း၊ ပသေယျ၊ မြင်ရာ၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ တံ၊ ဧဝါ ဟော
 လက္ကံ၊ သော စကားကို၊ တုဌေ၊ သင်တို့သည်၊ ကိံ၊ မညထ၊ အဘယ်သို့
 အောက်မေ့ကုန်သနည်း၊ ဝုရိမာ၊ ရှေး၌ဖြစ်သော၊ သုဘာ၊ ထင်္ဂတယ်သော။

တက္ကသော၊ နှာရသမ္ပန္တံ၊ အကြောနှင့်စပ်သော၊ အဗ္ဗိသင်္ခလိကံ၊ သံခြေခြင်း
 ကဲ့သို့အရိုးအဆက်ရှိသည်ကို၊ ပဿေယျ၊ မြင်ရာ၏၊ နိဗ္ဗိသလောဟိ၊ ဝေမက္ခိ
 တံ၊ အသားကားမရှိ ပြည်သွေးလိပ်ကျအပ်သော၊ နှာရသမ္ပန္တံ၊ အကြောနှင့်
 သာစပ်သော၊ အဗ္ဗိသင်္ခလိကံ၊ သံခြေခြင်းကဲ့သို့အရိုးအဆက် ရှိသည်ကို၊
 ပဿေယျ၊ မြင်ရာ၏၊ အပဂတထံ သလောဟိတံ၊ ကင်းပြီးသော အသား
 အသွေ့ရှိသော၊ နှာရသမ္ပန္တံ၊ အကြောနှင့်သာစပ်သော၊ အဗ္ဗိသင်္ခလိကံ၊ သံခြေ
 ခြင်းကဲ့သို့ အရိုးအဆက်သာရှိသည်ကို၊ ပဿေယျ၊ မြင်ရာ၏၊ အပဂတ
 သမ္ပန္နာနိ၊ ကင်းသောအစပ်အခွံ့ကိုကုန်သော၊ ဒိသာဝိဒိသာဝိက္ခိတ္တာနိ၊ တူရှု
 အရပ်အထောင့်အရပ်၌ ပစ်အပ်ကုန်သော၊ အဗ္ဗိကာနိ၊ အရိုးတို့ကို၊ ပဿေ
 ယျ မြင်ရာ၏၊ အညောနု၊ တပါးသော အရပ်မျက်နှာအတို့ဖြင့်၊ ဟတ္ထမ္ဗိကံ၊
 ထက်မောင်းရိုးကို၊ ပဿေယျ၊ မြင်ရာ၏၊ အညောနု၊ တပါးသောအရပ်မျက်နှာ
 အတို့ဖြင့်၊ ပါဒမ္ဗိကံ၊ ခြေရိုးကို၊ ပဿေယျ မြင်ရာ၏၊ အညောနု၊ တပါးသော
 အရပ်မျက်နှာအတို့ဖြင့်၊ ဂေါပကမ္ဗိကံ၊ ပမျက်ရိုးကို၊ ပဿေယျ၊ မြင်ရာ၏၊
 အညောနု၊ တပါးသော အရပ်မျက်နှာအတို့ဖြင့်၊ ဇေယျမ္ဗိကံ၊ မြင်းခေါင်းရိုးကို၊
 ပဿေယျ၊ မြင်ရာ၏၊ အညောနု၊ တပါးသောအရပ် မျက်နှာအတို့ဖြင့်၊ ဗြိရုမ္ဗိ
 ကံ၊ ပေါင်ရိုးကို၊ ပဿေယျ မြင်ရာ၏၊ အညောနု၊ တပါးသော အရပ်မျက်နှာ
 အတို့ဖြင့်၊ ကဒ္ဒမ္ဗိကံ၊ ခါးရိုးကို၊ ပဿေယျ၊ မြင်ရာ၏၊ အညောနု၊ တပါးသော
 အရပ်မျက်နှာ အတို့ဖြင့်၊ ဗာသုကမ္ဗိကံ၊ နံရိုးကို၊ ပဿေယျ၊ မြင်ရာ၏၊
 အညောနု၊ တပါးသော အရပ်မျက်နှာအတို့ဖြင့်၊ ဝိမ္ဗိမ္ဗိကံ၊ ကျောက်ကုန်းရိုး
 ကို၊ ပဿေယျ မြင်ရာ၏၊ အညောနု၊ တပါးသော အရပ်မျက်နှာ အတို့ဖြင့်၊
 ခန္ဓမ္ဗိကံ၊ ပခုံးရိုးကို ပဿေယျ၊ မြင်ရာ၏၊ အညောနု၊ တပါးသောအရပ်မျက်နှာ
 အတို့ဖြင့်၊ ဝိဝမ္ဗိကံ၊ လည်ရိုးကို၊ ပဿေယျ၊ မြင်ရာ၏၊ အညောနု၊ တပါး
 သော အရပ်မျက်နှာအတို့ဖြင့်၊ ဟန္တကမ္ဗိကံ၊ မေးရိုးကို၊ ပဿေယျ၊ မြင်ရာ
 ၏၊ အညောနု၊ တပါးသော အရပ်မျက်နှာ အတို့ဖြင့်၊ ဒန္တမ္ဗိကံ၊ သွားရိုးကို၊
 ပဿေယျ၊ မြင်ရာ၏၊ အညောနု၊ တပါးသော အရပ်မျက်နှာ အတို့ဖြင့်၊
 သိသကဇာဟိ၊ ဦခေါင်းခွံကို၊ ပဿေယျ၊ မြင်ရာ၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊
 တံဝစနံ၊ ထိုပါတုရားဟောတော်မူလတ္တံ့သော စကားကိုတုမှေ၊ သင်တို့
 သည်း၊ ကိံ နညထ၊ အဘယ်သို့ အောက်မေ့ကုန်သနည်း၊ ပုရိမာ၊ ရှေး၌ဖြစ်
 သော၊ သုဘာ၊ တင့်တယ်သော၊ ယာဝဏ္ဏနိဘာ၊ အကြင် အဆင်းသည်၊
 အတ္ထိ ရှိ၏၊ သာဝဏ္ဏနိဘာ၊ ထိုအဆင်းသည်၊ အန္တရဟိတာ၊ ကွယ်မည်
 သော၊ အာဒိနဝေ၊ ယုတ်သည်၏ အဖြစ်သည်၊ ပါတုဘူတော၊ ထင်ရှား

ဖြစ်မည်လော၊ ဣတိ၊ ဤသို့၊ ပုစ္ဆိ၊ မေးတော်မူ၏။ ဘန္တေ၊ မြတ်စွာဘုရား၊ ဧဝံ၊ ဤသို့မိန့်တော်မူသည်။ မူသညံအတိုင်း၊ ဖြစ်ရာသည် သာယျင်တည်း၊ ဘိက္ခဝေ၊ ရဟန်းတို့အယံ၊ ဤပျက်သည်၏အဖြစ်သည်၊ ရူပါနံ၊ ရူပါရုံတို့၏၊ အာဒိနဝေ၊ အပြစ်မည်၏။ ဩက္ခဝေ၊ ရဟန်းတို့၊ ပုန၊ ထထနံ၊ ပရံ၊ တပါးတုံလည်း၊ တမေဝဘဂိနိံ၊ ထိုနမကိုပင်လျှင်၊ ဘိဝထိကာယ၊ သင်းချိုင်း၌၊ ခုနိတံ၊ စွန့်အပ်သော၊ သရီရံ၊ သေသောအကောင်ကို၊ ပသေယျ၊ မြင်ရာ၏။ သေတာနိ၊ ဖြူကုန်သော၊ သင်္ဃပဏ္ဍပဒိတာဂါနိ၊ ခရုသင်းအဆင်းနှင့်တူကုန်သော၊ အဗ္ဗိကာနိ၊ အရိုးတို့ကို၊ ပသေယျ၊ မြင်ရာ၏။ ပုဂ္ဂကိတာနိ၊ မြေမှုန့်အလူးလူးသာရှိကုန်သော၊ အဗ္ဗိကာနိ၊ အရိုးတို့ကိုသာလျှင်၊ ပသေယျ၊ မြင်ရာ၏။ ထေရောဝထိကာနိ၊ ရှည်ကြာစွာကာလပတ်လုံးရိုးစွတ်ကုန်သော၊ ပူတိနိ၊ ဝေနေပူရိုးမြေတို့ဖြင့် ဆွေးမြေ့ကုန်သော၊ ရုဏ္ဏကဇာတာနိ၊ မှုံ့မှုံ့ ညက်ညက်ဖြစ်၍ ဖရိုဖရဲရှိကုန်သော၊ အဗ္ဗိကာနိ၊ အရိုးတို့ကိုသာလျှင်၊ ပသေယျ၊ မြင်ရာ၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ တံဝစနံ၊ ထိုငါတုရား ဟောထတ္ထံ၊ သေ၊ စကားကို၊ တုမှေ၊ သင်တို့သည်၊ ကိံမညထ၊ အဘယ်သို့ အောက်စေ့ကုန်သနည်း၊ ပုရိမာ၊ ရှေး၌ဖြစ်သော၊ သုဘာ၊ တင့်တယ်သော၊ ယာဝဏ္ဏနိဘာ၊ အကြင်အဆင်းသည်၊ အတ္ထိ၊ ရှိ၏။ သာဝဏ္ဏနိဘာ၊ ထိုအဆင်းသည်၊ အန္တရဟိတာ၊ ကွယ်မည်လော၊ အာဒိနဝေ၊ ယုတ်သောအဖြစ်သည်၊ ပါတုဘူတော၊ ထင်ရှားဖြစ်မည်လော၊ ဣတိ၊ ဤသို့၊ ပုစ္ဆိ၊ မေးတော်မူ၏။ ဘန္တေ၊ မြတ်စွာဘုရား၊ ဧဝံသစ္စံ၊ အမှန်လျှင်ဖြစ်ရာ၏။ ဘိက္ခဝေ၊ ရဟန်းတို့အယံ၊ ဤရှေးအဆင်း၏ ကွယ်ခြင်း တောက်ပြန်သော စက်ဆုပ်ဘွယ်ရှိသော အဖြစ်သည်၊ ရူပါနံ၊ ရုပ်တို့၏၊ အာဒိနဝေ၊ ယုတ်သောအဖြစ်မည်၏။ ဩက္ခဝေ၊ ရဟန်းတို့၊ ရူပါနံ၊ ရုပ်တို့၏၊ နိဿဓတံ၊ ထွက်မြောက်ရာသည်၊ ကိဉ္စ၊ အဘယ်နည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ရူပေသု၊ ရုပ်တို့၌၊ ယောဆန္ဒရာဂဝိနယော၊ အကြင် တစ်သော ဆန္ဒရာဂကို ဖျောက်ရာနိဗ္ဗာန်သည် ထည်းကောင်း၊ ယံဆန္ဒရာဂပဟာနံ၊ အကြင်ဆန္ဒရာဂကိုပယ်ခြင်းသည်လည်းကောင်း၊ အတ္ထိ၊ ရှိ၏။ ဣဒံ၊ ဤနိဗ္ဗာန်သည်၊ ရူပါနံ၊ ရုပ်တို့၏၊ နိဿဓတံ၊ ထွက်မြောက်ရာတည်း။ ဩက္ခဝေ၊ ရဟန်းတို့၊ ယေဟိကေစိ၊ အထုံးစုံကုန်သော၊ သမကာဝါ၊ ရဟန်းတို့သည် ထည်းကောင်း၊ ပြာဟ္မကာဝါ၊ ဝဏ္ဏာတို့သည် ထည်းကောင်း၊ ဧဝံ၊ ဤဟောတော်မူသောနည်းဖြင့်၊ ရူပါနံ၊ ရုပ်တို့၏၊ အဿာဒဉ္စ၊ နှစ်သက်အပ်သာယာအပ်သော အဖြစ်ကိုလည်း၊ အဿာဒတော၊ သာယာသော အားဖြင့်၊ အာဒိနဝေ၊ ယုတ်သော အဖြစ်ကိုလည်း၊ အာဒိနဝေ၊ ယုတ်သောအ

ဖြစ်အားဖြင့်၊ နိဿရဏဉ္စ၊ ထွက်မြောက်ရာ နိဗ္ဗာန်ကိုလည်း၊ နိဿရဏ
 တော၊ ထွက်မြောက်ရာအားဖြင့်၊ ယထာဘူတံ၊ ဟုတ်မှန်သည် အတိုင်း၊
 နပဇာနန္တိ၊ မသိကုန်၊ ထေ၊ ထိုရဟန်းပုဏ္ဏားတို့သည်၊ ဝတ၊ စင်စစ်၊ သာဓံဝါ၊
 ကိုယ့်တိုင်မူလည်း၊ ရူပေ၊ ရုပ်တို့ကို၊ ပရိဇာနိဿန္တိ၊ သုံးပါးသောပရိညာဉ်
 တို့ဖြင့်၊ ပိုင်းခြားကုန်ထွက်၊ ပရံဝါ၊ သူတပါးကို မူလည်း၊ ထထတ္တာယ၊
 သုံးပါးသော ပရိညာဉ်အဖို့ငှါ။ သမာဒပေဿန္တိ၊ ဆောက်တည်စေကုန်
 ထွက်၊ ယထာပဋိပဇ္ဈော၊ အကြင်အကြင်သို့သော အကျင့်ဖြင့် ကျင့်သော
 သူသည်၊ ရူပေ၊ ရုပ်တို့ကို၊ ပရိဇာနိဿတိ၊ သုံးပါးသောပရိညာဉ်တို့ဖြင့်ပိုင်း
 ခြားထွက်၊ ဣတိ၊ ဤသို့၊ ဧတံဌာနံ၊ ထိုအကြောင်းသည်၊ နပိဇ္ဇတိ၊ မရှိ၊
 ဘိက္ခဝေ၊ ရဟန်းတို့၊ ယေကေစိ၊ အလုံးစုံကုန်သော၊ သမဏာဝါ၊ ရဟန်းတို့
 သည်လည်းကောင်း၊ ဗြာဟ္မဏာဝါ၊ ပုဏ္ဏားတို့သည်လည်းကောင်း၊ ဧဝံ၊
 ဤဟောတော်မူသောနည်းဖြင့်၊ ရူပါနံ၊ ရုပ်တို့၏၊ အသာဒဉ္စ၊ နှစ်သက်အပ်
 သာယာအပ်သောအဖြစ်ကိုလည်း၊ အသာဒတော၊ သာယာသောအားဖြင့်၊
 အာဒိနဝဉ္စ၊ ယုတ်သောအဖြစ်ကိုလည်း၊ အာဒိနဝတော၊ ယုတ်သောအဖြစ်
 အားဖြင့်၊ နိဿရဏဉ္စ၊ ထွက်မြောက်ရာနိဗ္ဗာန်ကိုလည်း၊ နိဿရဏတော၊
 ထွက်မြောက်ရာအားဖြင့်၊ ယထာဘူတံ၊ ဟုတ်မှန်သည်အတိုင်း၊ ပဇာနန္တိ၊
 သိကုန်၏၊ ထေ၊ ထိုရဟန်းပုဏ္ဏားတို့သည်၊ ဝတ၊ စင်စစ်၊ သာဓံဝါ၊ ကိုယ်
 တိုင်မူလည်း၊ ရူပေ၊ ရုပ်တို့ကို၊ ပရိဇာနိဿန္တိ၊ သုံးပါးသောပရိညာဉ်တို့ဖြင့်
 ပိုင်းခြားကုန်ထွက်၊ ပရံဝါ၊ သူတပါးကိုမူလည်း၊ ထထတ္တာယ၊ ထိုသုံးပါး
 သောပရိညာဉ်အဖို့ငှါ။ သမာဒပေဿန္တိ၊ ဆောက်တည်စေကုန်ထွက်။
 ယထာပဋိပဇ္ဈော၊ အကြင်အကြင်သို့သောအကျင့်ဖြင့် ကျင့်သောသူသည်။
 ရူပေ၊ ရုပ်တို့ကို၊ ပရိဇာနိဿတိ၊ သုံးပါးသောပရိညာဉ်တို့ဖြင့်ပိုင်းခြားထွက်၊
 ဣတိ၊ ဤသို့၊ ဧတံဌာနံ၊ ထိုအကြောင်းသည်၊ ပိဇ္ဇတိ၊ ရှိ၏။ ဘိက္ခဝေ၊ ရဟန်း
 တို့၊ ဝေဒနာနံ၊ ဝေဒနာတို့ကို၊ အသာဒေါ၊ သာယာအပ်သည်၏အဖြစ်သည်
 ကား၊ ကောစ၊ အတတ်နည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဣဝ၊ ဤလောက၌၊ ဘိက္ခု၊
 ရဟန်းသည်၊ ကာမေဟိ၊ ဝတ္ထုကာမကိလေသာကာမတို့မှ၊ ပိပိဇ္ဇေဝ၊ ဆိတ်
 ချိသာလျှင်၊ အကုသလေဟိ၊ အကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မေဟိ၊ နိဝရဏံ
 တရားတို့မှ၊ ပိပိဇ္ဇေဝ၊ ဆိတ်ချိသာလျှင်၊ သပိထက္ကံ၊ ပိတက်နှင့်ထကူဖြစ်
 သော၊ သပိစာရံ၊ ပိစာရနှင့်ထကူဖြစ်သော၊ ပိဝေကဓံ၊ ပိဝေကကြောင့်ဖြစ်
 သော၊ ပိတိသုခံ၊ ပိတိသုခရှိသော၊ ပဌမံဈာနံ၊ ပဌမဈာန်ကို၊ ဥပသမ္ပန္န၊ ပြည့်စုံ
 စေ၍၊ ပိဟုတိ၊ နေ၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ယသ္မိံ၊ သမယော၊ အကြင်အခါ၌။

ဘိက္ခု၊ ရဟန်းသည်။ ကာမေတိ။ ဝတ္ထု၊ ကာမကိလေသာကာမတို့မှ၊ ဝိဝိဇ္ဇေ
 ဝ၊ ဆိတ်၍သာလျှင်။ အကုသလေတိ။ အကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မေတိ။
 နိဝရဏဟုရားတို့မှ၊ ဝိဝိဇ္ဇေဝေ၊ ဆိတ်၍သာလျှင်၊ သဝိတက္ကံ၊ ဝိထက်နှင့်လည်း
 ထက္ကဖြစ်သော၊ သဝိစာရံ၊ ဝိစာရနှင့်လည်း၊ တက္ကဖြစ်သော၊ ဝိဝေကံ၊ ဝိဝေ
 ကကြောင့်ဖြစ်သော၊ ဝိဘိသုခံ၊ ဝိဘိသုခရှိသော၊ ပဌမံဈာနံ၊ ပဌမဈာန်ကို၊
 ဥပသမ္ပန္နံ၊ ပြည့်စုံစေ၍၊ ဝိဟရတိ၊ နေ၏၊ ထသ္မိံ၊ သမယေ၊ ထိုအခါ၌၊ အတ္တဗျာ
 ဗာဓာယဝိ၊ မိမိဆင်းရဲခြင်းငှါလည်း၊ နေဝစေတေတိ၊ လုံ့လမပြု၊ ပရဗျာဗာ
 ဓာယဝိ၊ သူတပါးဆင်းရဲခြင်းငှါလည်း၊ နေစေတေတိ၊ လုံ့လမပြု၊ ဥဘယဗျာ
 ဗာဓာယဝိ၊ နှစ်ပါးစုံကိုဆင်းရဲစေခြင်းငှါလည်း၊ နေစေတေတိ၊ လုံ့လမပြု၊
 ထသ္မိံ၊ သမယေ၊ ထိုဈာန်ကိုဖြစ်စေသောအခါ၌၊ အဗျာဗန္ဓုယဝ၊ ခေါ်မနုဿ
 ကင်းသည်သာလျှင်ဖြစ်သော၊ ဝေဒနံ၊ ဝေဒနာကို၊ ဝေဒေတိ၊ ခံစား၏၊ ဘိက္ခု
 ဝေ၊ ရဟန်းတို့၊ ဝေဒနာနံ၊ ဝေဒနာတို့ကို၊ အဿာခံ၊ သာယာအပ်သည်၏
 အဖြစ်ကို၊ အဗျာဗန္ဓုပရဝံ၊ ခေါ်မနုဿကင်းခြင်းလျှင်အကြီးအမြတ်ရှိ၏ဟု
 ၍၊ အဟံ၊ ငါတုရားသည်၊ ဝခါမိ၊ ဟောတော်မူ၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဝုဒု၊
 ထာနံ၊ ဗရံစ၊ ထပါးတုံလည်း၊ ဘိက္ခု၊ ရဟန်းသည်။ ဝိတက္ကဝိစာရာနံ၊
 ဝိထက်ဝိစာရတို့၏၊ ဝပသမာ၊ ပြင်းခြင်းကြောင့်၊ အတ္တတ္တံ၊ အတ္တတ္တသန္တာန်၌
 ဖြစ်သော၊ စေတသော၊ ဝိတ်ကို၊ သံပဿဒနံ၊ ကြည်စေတတ်သော၊ စေတ
 သော၊ ဝိတ်၏၊ ဧကောဒိဘာဝံ၊ မြတ်သော ထည်ကြည်ခြင်းကိုပွားစေတတ်
 သော၊ အဝိတက္ကံ၊ ဝိထက်လည်းမရှိသော၊ အဝိစာရံ၊ ဝိစာရလည်းမရှိသော၊
 သမာမိဇံ၊ သမာမိကြောင့်ဖြစ်သော၊ ဝိတိသုခံ၊ ဝိတိသုခရှိသော၊ ဒုတိယံဈာနံ၊
 ဒုတိယဈာန်သို့၊ ဥပသမ္ပန္နံ၊ ကပ်၍၊ ဝိဟရတိ၊ နေ၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊
 ထသ္မိံ၊ သမယေ၊ အကြင်အခါ၌၊ ဘိက္ခု၊ ရဟန်းသည်။ ဝိတိယာ၊ ဝိတိကို။
 ဝိရာဂါစ၊ စက်ဆုပ်ခြင်းကြောင့်လည်းကောင်း၊ ဥပေက္ခကောစ၊ ဝျစ်ဝျူ
 ရှုသည်ဖြစ်၍သာလျှင်၊ သတော၊ သတိနှင့်ပြည့်စုံသည်ဖြစ်၍၊ သမ္ပဇာနော၊
 ပညာနှင့်ပြည့်စုံသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏၊ သုခဉ္စ၊ တတိယဈာန်သုခကို
 လည်းကောင်း၊ နာမကံယဖြင့်၊ ပဋိသံဝေဒေတိ၊ ခံစား၏၊ ယံဈာနဟေတု၊
 အကြင်တတိယဈာန် ဟူသောအကြောင်းကြောင့်၊ တံတတိယဈာနသမာပီ
 ပုဂ္ဂလံ၊ ထိုတတိယဈာန်နှင့်ပြည့်စုံသောပုဂ္ဂိုလ်ကို၊ အရိယာ၊ ဘုရားအစရှိ
 သောအရိယာပုဂ္ဂိုလ်တို့သည်၊ ဥပေက္ခကော၊ ဝျစ်ဝျူရှုသည်ဖြစ်၍၊ သတိ
 မာ၊ သတိနှင့်ပြည့်စုံသည်ဖြစ်၍၊ သုခဝိဟာရီ၊ ချမ်းသာစွာနေထေ့ရှိ၏၊ ဣတိ၊
 ဤသို့၊ အာပိက္ခန္ဓိ၊ ပြီးပွမ်းကုန်၏၊ ထံတတိယံဈာနံ၊ ထိုတတိယံဈာန်သို့၊

ဥပသမ္ပန္နကဏ္ဍံ၊ ဝိဟရတိ၊ နေဇ္ဇိ၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ယသ္မိံ သမယေ၊ အကြင်အခါ၌၊ ဘိက္ခု၊ ရဟန်းသည်၊ သုခသစ၊ သုခိန္ဒြေကိုလည်း၊ ပဟာနာ၊ ပယ်ခြင်းကြောင့်၊ ဒုက္ခဿစ၊ ဒုက္ခိန္ဒြေကိုလည်း၊ ပဟာနာ၊ ပယ်ခြင်းကြောင့်၊ ပုဗ္ဗေဝ၊ ရှေးမထွက်ပင်လျှင်၊ သောမနဿဒေါမနဿာနံ၊ သောမနဿိန္ဒြေဒေါမနဿိန္ဒြေတို့၏၊ အတ္တဂံမာ၊ ချုပ်ခြင်းကြောင့်၊ အဒုက္ခမသုခံ၊ ဒုက္ခလည်းမဟုတ်သုခလည်းမဟုတ်သော၊ ဥပေက္ခာသတိပါရိသုန္ဒိံ။ ဥပေက္ခာသည် ဖြစ်စေအပ်သောသတိ၏ဖြစ်ခြင်းရှိသော၊ စတုတ္ထံချာနံ၊ စတုတ္ထချာနံသို့၊ ဥပသမ္ပန္နကဏ္ဍံ၊ ဝိဟရတိ၊ နေဇ္ဇိ၊ တသ္မိံ သမယေ၊ ထိုအခါ၌၊ အတ္တဗျာဗာဓာယဝိ၊ မိမိ၏ဆင်းရဲခြင်းငှါလည်း၊ နေဝစေထေတိ၊ လုံ့လမပြု၊ ပရဗျာဗာဓာယဖိ၊ သူဘပါးတို့၏ဆင်းရဲခြင်းငှါလည်း၊ နစေထေတိ၊ လုံ့လမပြု၊ ဥဘယဗျာဗာဓာယဝိ၊ နှစ်ပါးစုံတို့၏ဆင်းရဲခြင်းငှါလည်း၊ နစေထေတိ၊ လုံ့လမပြု၊ တသ္မိံ သမယေ၊ ထိုချာနံကိုဖြစ်စေသောအခါ၌၊ အဗျာဗန္ဓုယေဝ၊ ဒေါမနဿကင်းသည်သာလျှင်ဖြစ်သော၊ ဝေဒနံ၊ ဝေဒနာကို၊ ဝေဒေတိ၊ ခံစား၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝေဒနာနံ၊ ဝေဒနာတို့ကို၊ အဿာဒံ၊ သာယာအပ်သည်၏အဖြစ်ကို၊ အဗျာဗန္ဓုပရမံ၊ ဒေါမနဿကင်းခြင်းလျှင် အကြီးအမြတ်ရှိ၏ဟူ၍၊ အဟံ၊ ငါ့ဘုရားသည်၊ ဝဒါမိ၊ ဟောထော်မူ၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝေဒနာနံ၊ ဝေဒနာတို့၏၊ အာဒိနဝေ၊ အပြစ်သည်၊ ကောစ၊ အဘယ်နည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ယဥပသသ္မာ၊ အကြင်ကြောင့်လည်း၊ ဝေဒနာ၊ ဝေဒနာသည်၊ အနိစ္စာ၊ အမြဲမရှိ၊ ဒုက္ခာ၊ ဒုက္ခ၏အကြောင်းသာဖြစ်၏၊ ဝိပရိနာမဓမ္မော၊ ဘောက်ပြန်သောသဘောရှိ၏၊ တတ္ထာ၊ ထိုကြောင့်၊ ဝေဒနာနံ၊ ဝေဒနာတို့၏၊ အယံ အာကာရော၊ ဤအနိစ္စဒုက္ခဝိပရိတာမဓမ္မဟူသောအခြင်းအရာသည်၊ ဝေဒနာနံ၊ ဝေဒနာတို့၏၊ အာဒိနဝေ၊ အာဒိနဝမည်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝေဒနာနံ၊ ဝေဒနာတို့၏၊ နိဿရဏံ၊ ထွက်မြောက်ရာသည်၊ ကိဉ္စ၊ အဘယ်နည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝေဒနာသု၊ ဝေဒနာတို့၌၊ ယောစဆန္ဒရာဂဝိနယော၊ အကြင်တပ်သောဆန္ဒရာဂ၏ပျောက်ရာနိဗ္ဗာန်သည်လည်းကောင်း၊ ယံဆန္ဒရာဂပ္ပဟာနံ၊ အကြင်တပ်သောရာဂကိုပယ်ရာဖြစ်သော နိဗ္ဗာန်သည်လည်းကောင်း၊ အတ္ထိ၊ ရှိ၏၊ ဣဒံ၊ ဤနိဗ္ဗာန်သည်၊ ဝေဒနာနံ၊ ဝေဒနာတို့၏၊ နိဿရဏံ၊ ထွက်မြောက်ရာသည်၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ယေဟိကေဝိ၊ အလှိုင်းကုန်သော၊ သမဏာဝါ၊ ရဟန်းတို့သည်လည်းကောင်း၊ ဗြာဟ္မဏာဝါ၊ ပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ ဧဝံ၊ ဤဟောထော်မူအပ်သောနည်းဖြင့်၊ ဝေဒနာနံ၊ ဝေဒနာတို့၏၊ အဿာဒဉ္စ၊ နှစ်သက်အပ်သာယာအပ်သောအဖြစ်

ကိုလည်း၊ အဿာဒတော၊ သာယာသောအားဖြင့်၊ အာဒိနဝဉ္စ၊ ယုတ်သော
အဖြစ်ကိုလည်း၊ အာဒိနဝတော၊ ယုတ်သောအဖြစ်အားဖြင့်၊ နိဿရဏဉ္စ၊
ထွက်မြောက်ရာနိဗ္ဗာန်ကိုလည်း၊ နိဿရဏတော၊ ထွက်မြောက်ရာအား
ဖြင့်၊ ယထာဘူတံ၊ ဟုတ်မှန်သည်အတိုင်း၊ ပဇာနန္တိ၊ မသိကုန်၊ တေ၊ ထို
ရဟန်းပုဂ္ဂိုလ်တို့သည်၊ ဝတ၊ စင်စစ်၊ သာမံ၊ ကိုယ်တိုင်မူလည်း၊ ဝေဒနံ၊
ဝေဒနာကို၊ ပရိဇာနိဿန္တိ၊ သုံးပါးသောပရိညာဉ်တို့ဖြင့်ပိုင်းခြားကုန်လတ္တံ့၊
ပရံ၊ ပရံ၊ သူတပါးကိုမူလည်း၊ တထတ္တာယ၊ သုံးပါးသော ပရိညာဉ်အဖို့ငှါ၊
သမာဒပေဿန္တိ၊ ဆောက်တည်စေကုန်လတ္တံ့၊ ယထာပဋိပဇ္ဇော၊ အကြင်
အကြင်သို့သောအကျင့်ဖြင့်ကျင့်သောသူသည်၊ ဝေဒနံ၊ ဝေဒနာကို၊ ပရိဇာ
နိဿတိ၊ သုံးပါးသောပရိညာဉ်တို့ဖြင့်ပိုင်းခြားလတ္တံ့၊ ဣတိ၊ ဤသို့၊ ဝေဒနာ
နံ၊ ထိုအကြောင်းသည်၊ ဝိဇ္ဇတိ၊ မရှိ၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ယေကေမိ၊ အထုံး
စုံကုန်သော၊ သမတာဝါ၊ ရဟန်းတို့သည် ထည်းကောင်း၊ ဗြာဟ္မဏာဝါ၊
ပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ ဝေဒနံ၊ ဤဟောတော်မူသောနည်းဖြင့်၊ ဝေဒနာ
နံ၊ ဝေဒနာတို့၏၊ အဿာဒဉ္စ၊ သာယာသောအားဖြင့်၊ အာဒိနဝဉ္စ၊ ယုတ်သော
အဖြစ်ကိုလည်း၊ အာဒိနဝတော၊ ယုတ်သောအဖြစ်အားဖြင့်၊ နိဿရဏဉ္စ၊
ထွက်မြောက်ရာနိဗ္ဗာန်ကိုလည်း၊ နိဿရဏတော၊ ထွက်မြောက်ရာအားဖြင့်၊
ယထာဘူတံ၊ ဟုတ်မှန်သည်အတိုင်း၊ ပဇာနန္တိ၊ သိကုန်၏၊ တေ၊ ထိုရဟန်း
ပုဂ္ဂိုလ်တို့သည်၊ ဝတ၊ စင်စစ်၊ သာမံ၊ ကိုယ်တိုင်လည်း၊ ဝေဒနံ၊ ဝေဒနာကို
ပရိဇာနိဿန္တိ၊ သုံးပါးသော ပရိညာဉ်တို့ဖြင့် ပိုင်းခြားကုန်လတ္တံ့၊ ပရံ၊
သူတပါးကိုမူလည်း၊ တထတ္တာယ၊ ထိုသုံးပါးသောပရိညာဉ်အဖို့ငှါ၊ သမာ
ဒပေဿန္တိ၊ ဆောက်တည်စေကုန်လတ္တံ့၊ ယထာပဋိပဇ္ဇော၊ အကြင်အကြင်
သို့သောအကျင့်ဖြင့်ကျင့်သောသူသည်၊ ဝေဒနံ၊ ဝေဒနာကို၊ ပရိဇာနိဿတိ၊
သုံးပါးသော ပရိညာဉ်တို့ဖြင့် ပိုင်းခြားလတ္တံ့၊ ဣတိ၊ ဤသို့၊ ဝေဒနာနံ၊ ထို
အကြောင်းသည်၊ ဝိဇ္ဇတိ၊ မရှိ၊ ဣတိ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊
အဝေ၊ မိန့်တော်မူ၏၊ ဝေထိက္ခန္ဓာ၊ ထိုရဟန်းတို့သည်၊ အတ္တမနာ၊ ဝမ်း
မြောက်ကုန်သည်ဖြစ်၍၊ ဘဂဝတော၊ မြတ်စွာထုရား၏၊ ဘာသိတံ၊ ဟော
တော်မူအဖို့သောတရားကို၊ အတိနန္တံ၊ အလွန်နှစ်သက်ကုန်ပြီ၊ ဣတိ၊ ဤသို့၊
သုတံ၊ ဤသို့၊ ဝိဒ္ဓာ၊ အပ်ပါ၏၊ ဣတိ၊ ထိုသို့၊ သုံးခုမြောက်သော၊ မဟာဒုက္ခက္ခန္ဓ
သုတ္တံ၊ မဟာဒုက္ခက္ခန္ဓသုတ်သည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ၊ / ။

၄- ရူဇေက္ခက္ခန္ဓသုတ်။

)၁၂၅။ ဘန္တေ၊ အရှင်ဘုရားကဿပ၊ ဣဒံသုတ္တံ၊ ဤရူဇေက္ခက္ခန္ဓသုတ်ကို၊
 မေမယော၊ အကျွန်ုပ်အာနန္ဒာသည်၊ ဘဂဝတော၊ မြတ်စွာဘုရား၏၊ သမ္ပုခေါ၊
 မျက်မှောက်တော်မှ၊ ဝေံ၊ ဤသို့၊ သုတံ၊ ကြားအပ်ပါ၏၊ ကိံ၊ သုတံ၊ အဘယ်
 သို့ကြားအပ်ပါသနည်း၊ ကေံ၊ တပါးသော၊ သမယံ၊ အခါ၌၊ ဘဂဝါ၊ မျတ်စွာ
 ဘုရားသည်၊ သက္ကေသု၊ သက္ကတိုင်းတို့၌၊ ကဗိဇ္ဇေ၊ ကဗိဇ္ဇေဝတ္ထု၊ ကဗိဇ္ဇေဝတ်ပြည်
 ၌၊ နိဂြောဓာရာမေ၊ နိဂြောဓာရုံကျောင်းတိုက်၌၊ ဝိဟရတိ၊ နေတော်မူ၏၊
 အထခေါ၊ ထိုအခါ၌၊ မဟာနာမော၊ မဟာနာမ်အမည်ရှိသော၊ သက္ကော၊
 သန္တေ၊ ဝင်္ဠီမင်းသည်၊ ယေန၊ အကြင်အရပ်၌၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊
 အတ္ထိ၊ ရှိတော်မူ၏၊ ထေန၊ ထိုဘုရားရှိရာအရပ်သို့၊ ဥပသကံမိ၊ ကပ်လေ၏၊ ဥ
 ပသကံမိတွာ၊ ကပ်လေပြီး၍၊ ဘဂဝန္တံ၊ မြတ်စွာဘုရားကို၊ အဘိဝါဒေတွာ
 ရိုသေစွာရှိခိုး၍၊ ဧကမန္တံ၊ သင့်တင့်လျောက်ပတ်သောအရပ်၌၊ နိသိဒ္ဓိ၊ ထိုင်
 နေ၏၊ ဧကမန္တံ၊ သင့်တင့်လျောက်ပတ်သောအရပ်၌၊ နိသိန္ဒောခေါ၊ ထိုင်နေ
 ပြီးသော၊ သက္ကော၊ သာကီဝင်မင်းဖြစ်သော၊ မဟာနာမော၊ မဟာနာမ်သည်၊
 ဘဂဝန္တံ၊ မြတ်စွာဘုရားကို၊ ဇေဝံစနံ၊ ဤစကားကို၊ အဝေါစ၊ လျှောက်၏၊
 ကိံ၊ အဝေါစ၊ အဘယ်သို့လျှောက်သနည်း၊ ဘန္တေ၊ မြတ်စွာဘုရား၊ ထောဘော
 သောဘသည်၊ ဝိက္ကဿ၊ စိတ်၏၊ ဥပက္ကိလေသော၊ ညစ်ညူးကြောင်းတည်း၊
 ဒေါသော၊ ဒေါသသည်၊ ဝိက္ကဿ၊ စိတ်၏၊ ဥပက္ကိလေသော၊ ညစ်ညူးကြောင်း
 တည်း၊ မောဟော၊ မောဟသည်၊ ဝိက္ကဿ၊ စိတ်၏၊ ဥပက္ကိလေသော၊ ညစ်ညူး
 ကြောင်းတည်း၊ ဣတိဝေံ၊ ဤသို့၊ ဘဂဝတာ၊ မြတ်စွာဘုရားသည်၊ ဒေသိတံ၊
 ဟောတော်မူအပ်သော၊ ဓမ္မံ၊ ထရားတော်ကို၊ ဒိဗ္ဗရတ္တံ၊ သကဒါဂါမ်ဖြစ်
 သည်ရှည်ကြာစွာသောကာလပတ်လုံး၊ အဟံ၊ အကျွန်ုပ်သည်၊ အာဇာနာမိ၊
 သိပါ၏၊ ဘန္တေ၊ မြတ်စွာဘုရား၊ လောဘော၊ လောဘသည်၊ ဝိက္ကဿ၊ စိတ်
 ၏၊ ဥပက္ကိလေသော၊ ညစ်ညူးကြောင်းတည်း၊ ဒေါသော၊ ဒေါသသည်၊
 ဝိက္ကဿ၊ စိတ်၏၊ ဥပက္ကိလေသော၊ ညစ်ညူးကြောင်းတည်း၊ မောဟော၊ မော
 ဟသည်၊ ဝိက္ကဿ၊ စိတ်၏၊ ဥပက္ကိလေသော၊ ညစ်ညူးကြောင်းတည်း၊
 ဣတိဝေံ၊ ဤသို့လည်း။ ဘဂဝတာ၊ မြတ်စွာဘုရားသည်၊ ဒေသိတံ၊ ဟော
 တော်မူအပ်သော၊ ဓမ္မံ၊ ထရားတော်ကို၊ အဟံ၊ အကျွန်ုပ်သည်၊ အာဇာနာမိ၊
 သိပါ၏၊ အထပန၊ ထိုသို့ဟောတော်မူတိုင်း ထရားကို သိပါလျက်လည်း၊
 ဧကဒါ၊ ရံခါ၊ မေ၊ အကျွန်ုပ်၏၊ ဝိတ္တံ၊ စိတ်ကို၊ လောဘဓမ္မာ၊ အထူးထူး

အပြားပြား များသော လောဘဟု ဆိုအပ်သော သဘောတရား တို့သည်၊
 ပရိယာဒါယ၊ ကုန်စေ၍၊ တိဋ္ဌန္တိ၊ ထည်ကုန်၏။ ဗိတ္တံ၊ ဗိတ်ကို၊ ဒေါသ ဓမ္မာပိ၊
 ဒေါသဟု ဆိုအပ်သော သဘောတရားတို့သည်လည်း၊ ပရိယာဒါယ၊ ကုန်စေ
 ၍၊ တိဋ္ဌန္တိ၊ ထည်ကုန်၏။ ဗိတ္တံ၊ ဗိတ်ကို၊ မောဟ ဓမ္မာပိ၊ မောဟဟု ဆိုအပ်
 သော သဘောတရား တို့သည်လည်း၊ ပရိယာဒါယ၊ ကုန်စေ၍၊ တိဋ္ဌန္တိ၊
 ထည်ကုန်၏။ ဘန္တေ၊ မြတ်စွာဘုရား၊ တဿမယံ၊ ထိုအကျွန်ုပ်အား၊ ဝေံ၊
 ဤသို့သော အကြံသည်။ ဟောတိ၊ ဖြစ်၏။ ကိ ဟောတိ၊ အဘယ်သို့ဖြစ်
 သနည်း၊ ယေနဓမ္မေန၊ အကြင် တရားကြောင့်၊ ဧကဒါ၊ ရံခါ၊ မေ၊ ငါ၏။
 ဗိတ္တံ၊ ဗိတ်ကို၊ ယောဘ ဓမ္မာပိ၊ ယောဘဟု ဆိုအပ်သော သဘောတရား
 တို့ သည်လည်း၊ ပရိယာဒါယ၊ ကုန်စေ၍၊ တိဋ္ဌန္တိ၊ ထည်ကုန်၏။ ဝေံ၊
 ငါ၏။ ဗိတ္တံ၊ ဗိတ်ကို၊ ဒေါသ ဓမ္မာပိ၊ ဒေါသဟု ဆိုအပ်သော သဘော
 တရားတို့ သည်လည်း၊ ပရိယာဒါယ၊ ကုန်စေ၍၊ တိဋ္ဌန္တိ၊ ထည်ကုန်၏။
 မေ၊ ငါ၏။ ဗိတ္တံ၊ ဗိတ်ကို၊ မောဟ ဓမ္မာပိ၊ မောဟဟု ဆိုအပ်သော
 သဘောတရားတို့ သည်လည်း၊ ပရိယာဒါယ၊ ကုန်စေ၍၊ တိဋ္ဌန္တိ၊ ထည်
 ကုန်၏။ အဇ္ဈတ္တံ၊ မိမိသန္တာန်၌၊ အပ္ပဟိနော၊ မပယ်အပ်သော၊ သောဓမ္မော၊
 ထိုတရားသည်၊ ကောနာမဓမ္မော၊ အဘယ်မည်သော တရားနည်း၊ ဣတိ
 ဧဝံ- ဤသို့သော အကြံသည်။ ဟောတိ၊ ဖြစ်၏။ ဣတိ၊ ဤသို့၊ အဝေါစ၊
 လျှောက်၏။ မဟာနာမ၊ မဟာနာမ်၊ ယေနဓမ္မေန၊ အကြင် တရားကြောင့်၊
 ဧကဒါ၊ တရံတခါ၌၊ မေ၊ ငါ၏။ ဗိတ္တံ၊ ဗိတ်ကို၊ ယောဘ ဓမ္မာပိ၊ ယောဘ
 ဟုဆိုအပ်သော သဘောတရားတို့သည်လည်း၊ ပရိယာဒါယ၊ ကုန်စေ၍၊
 တိဋ္ဌန္တိ၊ ထည်ကုန်၏။ မေ၊ ငါ၏။ ဗိတ္တံ၊ ဗိတ်ကို၊ ဒေါသ ဓမ္မာပိ၊ ဒေါသ
 ဟုဆိုအပ်သော သဘောတရားတို့သည်လည်း၊ ပရိယာဒါယ၊ ကုန်စေ၍၊
 တိဋ္ဌန္တိ၊ ထည်ကုန်၏။ မေ၊ ငါ၏။ ဗိတ္တံ၊ ဗိတ်ကို၊ မောဟ ဓမ္မာပိ၊ မောဟ
 ဟုဆိုအပ်သော သဘောတရားတို့သည်လည်း၊ ပရိယာဒါယ၊ ကုန်စေ၍၊
 တိဋ္ဌန္တိ၊ ထည်ကုန်၏။ တေတယာ၊ သင်သည်။ အပ္ပဟိနော၊ အကြွင်းမဲ့မပယ်
 အပ်သေးသော၊ သောဓမ္မော၊ ထိုယောဘဒေါသမောဟတရားသည်သာ
 ဝံ၌၊ သန္တာနော၊ သင်၏ အဇ္ဈတ္တသန္တာန်၌၊ အတ္ထိခေါ၊ ရှိသေးသည်သာလျှင်
 ထည်း၊ တွံပံန၊ သင်မူကား၊ ပဟိနသဉ္စိ၊ ထောဘဒေါသမောဟကိုပယ်ပြီဟု
 အမှတ်ရှိ၏။ ဟိ၊ ထိုမှတပါး၊ မဟာနာမ၊ မဟာနာမ်၊ သောဓမ္မော၊ ထို
 ယောဘဒေါသမောဟတရားကိုလည်း၊ တေတယာ၊ သင်သည်။ အဇ္ဈတ္တံ၊
 မိမိသန္တာန်၌၊ ပဟိနော၊ ပယ်အပ်ပြီးသည်၊ စေအဘိဿ၊ အံကယ်၍ဖြစ်

'ငြားအုံ၊ ဧဝံသတိ၊ ဤသို့ထောဘဒေါသမောဟာကိုပယ်ပြီးသည်ရှိသော်၊ တံ၊
 သင်သည်၊ အဂါရုံ၊ အိပ်ရာထောင်သော လူ၏ဘောင်၌၊ နအဏ္ဏာဝသေယျာသိ၊
 မနေပေရာ၊ ကာမေ၊ နှစ်ပါးသော ဝတ္ထုကာမကိလေသာကာမတို့ကို၊ နပရိ
 ထုဗ္ဗေယျာသိ၊ မသုံးဆောင်ပေရာ၊ မဟာနာမ၊ မဟာနာမ်၊ ယသ္မာဝခေါ၊
 အကြင်ကြောင့်သာလျှင်၊ တေတယာ၊ သင်သည်၊ သောဝေဝဓမ္မော၊ ထိုတရား
 သည်သာလျှင်၊ အဏ္ဏတ္တံ၊ မိမိသန္တာန်၌၊ အပ္ပတိနော၊ မပယ်အပ်သေး၊ တသ္မာ
 ထိုသို့ထောဘဒေါသမောဟာကို မပယ်အပ်သေးသောကြောင့်၊ တံ၊ သင်
 သည်၊ အဂါရုံ၊ အိပ်ရာထောင်သော လူ၏ဘောင်၌၊ အဏ္ဏာဝသ္မာသိ၊ နေ၏၊
 ကာမေ၊ ကာမဂုဏ်တို့ကို၊ ပရိထုဗ္ဗသိ၊ သုံးဆောင်၏၊ မဟာနာမ၊ မဟာနာမ်၊
 ဝိဘာမာ၊ ဝတ္ထုကာမကိလေသာကာမတို့သည်၊ အပ္ပသာဒါ၊ အနည်းငယ်
 သုခရှိကုန်၏၊ ဗဟုဒုက္ခာ၊ များစွာသော ပစ္စုပ္ပန်ဆင်းရဲ သံသရာဆင်းရဲရှိ
 ကုန်၏၊ ဗဟုပါယာသာ၊ ပစ္စုပ္ပန်သံသရာ၌ ဖြစ်သော များစွာသော ပင်ပန်း
 ကြောင်းဖြစ်သော ကိလေသာရှိကုန်၏၊ ဣတ္ထေတေသုကာမေသု၊ ထိုကာ
 မဂုဏ်တို့၌၊ တိယျော၊ လွန်သော၊ အာဒိနဝေ၊ ပစ္စုပ္ပန်ဘေးရန်သံသရာဘေး
 ရန်ရှိ၏၊ ဣတိ၊ ဤသို့ ထည်းကောင်း၊ မဟာနာမ၊ မဟာနာမ်၊ အရိယသာဝ
 ကဿ၊ အရိယာသာဝကသည်၊ ယထာဘူတံ၊ ဟုတ်သောအတိုင်း၊ သဗ္ဗပ္ပညာ
 ယ၊ သင့်သောဝိပဿနာကြောင့် ဖြစ်သေ အောက်မင်ဉာဏ် နှစ်ပါးဖြင့်။
 သုဒိဋ္ဌံ၊ ကောင်းစွာ မြင်အပ်သည်။ စေဝိဟောတိ။ အကယ်၍ မူလည်းဖြစ်
 ငြားအုံ၊ ဧဝံသတိ၊ ဤသို့မဘောက်မပြန် မြင်အပ်သည် ရှိသော်၊ သောဝ
 အရိယသာဝကော၊ ထိုအရိယာ သာဝကသည် သာလျှင်၊ ကာမေဟိ၊
 နှစ်ပါးသော ကာမတို့ကို၊ အညတြေဝံ၊ ကြဉ်၍သာလျှင်၊ အကုသလေဟိ၊
 အကုသိုလ် ဖြစ်ကုန်သော၊ ဓမ္မေဟိ၊ နိရုဇာတတရားတို့ကို၊ အညတြိဝေ၊
 ကြဉ်၍သာလျှင်၊ ဝီတိသုခံ၊ ဝီတိသုခရှိသော နှစ်ပါးသော ဈာန်ကို၊ နာဓိဂစ္ဆတိ၊
 မရ၊ တထောအညံ၊ ထိုဈာန်နှစ်ပါးတို့မှတပါးသော၊ သန္တတရံ၊ အလွန်
 ငြိမ်သက်သော အထက်မင်နှစ်ပါးကိုလည်း၊ နာဓိဂစ္ဆတိ၊ မရ၊ အထခေါ၊
 ထိုသို့အထက် အထက်မင်တို့ကို မရသည် ရှိသော်သာလျှင်၊ ကာမေသု၊
 ကာမနှစ်ပါးတို့၌၊ အနာဝဋ္ဌိ၊ နှလုံးမသွင်းသည်၊ နေဝတာဝဟောတိ၊ မဖြစ်
 သေးသည့်သံသရာလည်း၊ မဟာနာမ၊ မဟာနာမ်၊ ယထောစယဒါ၊ အကြင်
 အခါ၌ကား၊ အရိယသာဝကဿ၊ အရိယာသာဝကသည်၊ ကာမာ၊ ဝတ္ထုကာ
 မကိလေသာ ကာမတို့သည်၊ အပ္ပသာဒါ၊ အနည်းငယ်သုခရှိကုန်၏၊ ဗဟု
 ဒုက္ခာ၊ များစွာသော ပစ္စုပ္ပန်ဆင်းရဲသံသရာဆင်းရဲရှိကုန်၏၊ ဗဟုပါယာသာ၊

စူဠနက္ခန္ဓသုတ်၊

ပစ္စုပ္ပန်သံသရာ၌ ဖြစ်သောများစွာသော ပင်ပန်းကြောင်းဖြစ်သောကိလေ
သာရှိကုန်၏။ ဧတ္ထေတေသုကာမေသု။ ထိုကာမဂုဏ်တို့၌၊ ဘိယျော၊ လွန်
သော၊ အာဒိနဝေါ။ ပစ္စုပ္ပန်ဘေးရန် သံသရာဘေးရန်ရှိ၏။ ဣတိဣဓိနာန
ယေန။ ဤနည်းဖြင့်၊ ဧဝံ။ ဤအတိုင်းသာလျှင်၊ ဧတံ၊ ထိုကာမဂုဏ်ကို၊ ယထာ
ဘူတံ၊ ဟုတ်မှန်သည်အတိုင်း။ သဗ္ဗပ္ပညာယ။ သင့်သောဝိပဿနာကြောင့်
ဖြစ်သော အောက်မဂ်ဥာဏ်နှစ်ပါးဖြင့်၊ သုဒိဋ္ဌံ၊ ကောင်းစွာမြင်အပ်သည်။
စေဝိဟောတိ။ အကယ်၍မူလည်း ဖြစ်ငြားအံ့၊ ဧဝံသတိ။ ဤသို့မဘောက်
မပြန်မြင်အပ်သည်ရှိသော်၊ သောဝအရိယသာဝကော။ ထိုအရိယသာဝ
ကသည်သာလျှင်၊ ကာမေတိ။ နှစ်ပါးသောကာမတို့ကို၊ အညဉ္ဇေဝ။ ကြဉ်၍
သာလျှင်၊ အကုသလေတိ။ အကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မေတိ၊ နိဝရဏတရား
တို့ကို၊ အညဉ္ဇေဝ။ ကြဉ်၍သာလျှင်၊ ဝီတိသုခံ။ ဝီတိသုခရှိသောနှစ်ပါး
သောများကို၊ အဓိဂစ္ဆတိ။ ရ၏။ ထဟောအညံ၊ ထိုများနှစ်ပါးတို့မှတစ်ပါး
သော။ သန္တတရံဝါ။ အလွန်ငြိမ်သက်သောအထက်များ အထက်မဂ်နှစ်ပါး
ကိုလည်း၊ နာဓိဂစ္ဆတိ၊ မရ၊ အထခေါ။ ထိုသို့အထက်များအထက်မဂ်တို့ကို
မရသည်ရှိသော်သာလျှင်၊ ကာမေသု။ ကာမနှစ်ပါးတို့၌၊ အနာဝဋ္ဌိ။ နှလုံး
မသွင်းခြင်းသည်။ နေဝတာဝဟောတိ။ မဖြစ်သည်သာလျှင်တည်း၊ မဟာ
နာမမဟာနာမ်။ ထုဗျေပ။ သင်အားသာလျှင်၊ န၊ မဟုတ်သေး၊ ပုဗ္ဗေဝံပံ
ဗောဓော၊ အရိယမဂ်ကိုရသည်မှမစွာသာလျှင်၊ အနဘိသမ္ဗုဒ္ဓဿ။ သစ္စာ
လေးပါးတရားတို့ကိုမထိအေးသော၊ ဗောဓိသတ္တုဿေဝ၊ ထုရားအထောင်း
သည်သာလျှင်၊ သတောသန္တဿ။ ဖြစ်သော၊ တဿမယံဝိ။ ထိုငါတုရား
အားထည်း၊ ကာမာ။ ကာမဂုဏ်တို့သည်၊ အပ္ပဿာဒါ။ နည်းသောသုခရှိ၏။
ဗဟုနက္ခာ။ များစွာသောပစ္စုပ္ပန်ဆင်းရဲ သံသရာဆင်းရဲရှိကုန်၏။ ဗဟုပါ
ယာသာ။ များစွာသောပင်ပန်းခြင်းရှိကုန်၏။ ဧတ္ထေတေသုကာမေသု။ ထို
ကာမဂုဏ်တို့၌၊ ဘိယျော၊ လွန်သော၊ အာဒိနဝေါ။ ပစ္စုပ္ပန်ဘေးရန်သံသရာ
ဘေးရန်ရှိ၏။ ဣတိ၊ ဤသို့၊ မဟာနာမ။ မဟာနာမ်၊ အရိယသာဝကဿ။
အရိယသာဝကသည်၊ ယထာဘူတံ၊ ဟုတ်မှန်သည်အတိုင်း၊ သဗ္ဗပ္ပညာယ။
သင့်သောဝိပဿနာကြောင့် ဖြစ်သောအောက်မဂ်ဥာဏ်နှစ်ပါးဖြင့်၊ သုဒိဋ္ဌံ၊
ကောင်းစွာ မြင်အပ်သည်။ စေဝိဟောတိ။ အကယ်၍မူလည်း ဖြစ်ငြားအံ့၊
ဧဝံသတိ။ ဤသို့မဘောက်မပြန်မြင်အပ်သည်ရှိသော်၊ သောဝအရိယသာဝ
ကော။ ထိုအရိယသာဝက သည်လည်း၊ ကာမေတိ။ နှစ်ပါးသောကာမ
တို့ကို၊ အညဉ္ဇေဝ။ ကြဉ်၍သာလျှင်၊ အကုသလေတိ။ အကုသိုလ်ဖြစ်

ကုန်သော၊ ခဋ္ဌေဟိ၊ နိဝရဏတရားတို့မှ၊ အညတြေဝ၊ ကြဉ်၍သာလျှင်၊
 ဝီတိသုခံ၊ ဝီတိသုခရှိသော နှစ်ပါးသော ဗျာန်ကိုလည်းကောင်း၊ တတော
 အညံ၊ ထိုဗျာန်နှစ်ပါးတို့မှတစ်ပါးသော၊ သန္တတရံဝါ၊ အလွန်ငြိမ်သက်သော
 အထက်ဗျာန်နှစ်ပါး မဂ်လေးပါးကို လည်းကောင်း၊ နုဇ္ဈာဝဓံ၊ မရသေး၊
 အထေခေါ၊ ထိုဗျာန်လေးပါးတို့ကို မရသေးသောကြောင့်၊ အဟံ၊ အကျွန်ုပ်
 သည်။ ကာမေသု၊ ကာမဂုဏ်တို့၌၊ နေဝအနာဝဋ္ဋိ၊ နှစ်လုံးသွင်းခြင်းသည်
 သာလျှင်၊ ပစ္စညာထိ၊ ရှေးရှုထင်သာ၏။ မဟာနာမ၊ မဟာနာမ်၊ ခေါ၊ စင်စစ်၊
 ယတောယဒါကာလေစ၊ အကြင်အခါ၌လည်း၊ မေ၊ ဝါအား၊ ကာမာ၊ ကာမ
 ဂုဏ်တို့သည်၊ အပ္ပဿာဒေါ၊ အနည်းငယ်သုခရှိကုန်၏။ ဗဟုဒုက္ခာ၊ များစွာ
 သေးသင်းရဲရှိကုန်၏။ ဗဟုပါယာသာ၊ များစွာသော ပင်ပန်းခြင်းရှိကုန်၏။
 ဧတ္ထေတေသုကာမေသု၊ ထိုကာမဂုဏ်တို့၌၊ ဝိယေျာ၊ လွန်သော။ အာဒိ
 နဝေါ၊ ပစ္စုပ္ပန်ဘေးရန်သံသရာဘေးရန်ရှိ၏။ ဣတိဣဓိနာနယေန၊ ဤနည်း
 ဖြင့်၊ ဧဝံ၊ ဤအတိုင်းသာလျှင်၊ ဧဝံ၊ ထိုကာမဂုဏ်ကို၊ ယထာဘူတံ၊ ဟုတ်မှန်
 သည်အတိုင်း။ သဗ္ဗပ္ပညာယ၊ သင့်သောဝိပဿနာကြောင့်ဖြစ်သောအောက်
 မဂ်ဥာဏ်နှစ်ပါးဖြင့်၊ သုဒိဋ္ဌံ၊ ကောင်းစွာမြင်အပ်သည်။ အဟောထိ၊ ဖြစ်၏။
 သောဂအရိယ သာဂကော၊ ထိုအရိယသာသာဂကသည်လည်း၊ ကာမေဟိ၊
 နှစ်ပါးသောကာမတို့ကို၊ အညတြေဝ၊ ကြဉ်၍သာလျှင်၊ အကုသလေဟိ၊
 အကုသိုတ်ဖြစ်ကုန်သော၊ ခဋ္ဌေဟိ၊ နိဝရဏတရားတို့ကို၊ အညတြေဝ၊
 ကြဉ်၍ သာလျှင်၊ ဝီတိသုခံ၊ ဝီတိသုခရှိသော နှစ်ပါးသောဗျာန်ကို၊ အဇ္ဈာ
 ဝဓံ၊ ရလေ၏။ တတောအညံ၊ ထိုဗျာန်နှစ်ပါးတို့မှ တစ်ပါးသော၊ သန္တတရံဝါ၊
 အလွန်ငြိမ်သက်သော အထက်ဗျာန်နှစ်ပါးကိုလည်း၊ အဇ္ဈာဝဓံ၊ ရလေ၏။
 အထ၊ ထိုသို့ရသည်ရှိသော်၊ အဟံ၊ ဝါသည်။ ကာမေသု၊ ဝတ္ထုကာမကိလေ
 သာကာမတို့၌၊ အနာဝဋ္ဋိ၊ နှစ်လုံးမသွင်းခြင်းသည်၊ ပစ္စညာထိ၊ ရှေးရှုထင်
 သာ၏။ မဟာနာမ၊ မဟာနာမ်၊ ကာမာနံ၊ ကာမဂုဏ်တို့၌၊ ပဝတ္ထော၊ ဖြစ်
 သော၊ အဿာဒေါ၊ သာယာအပ်သောသတောသည်။ ကောစ၊ အဘယ်နည်း၊
 မဟာနာမ၊ မဟာနာမ်၊ ကာမဂုဏာ၊ ကာမဂုဏ်တရားတို့သည်။ ဣမေပဉ္စ၊
 ဝါးပါးတို့ဟည်း၊ ပဉ္စ၊ ဝါးပါးတို့ဟူသည်။ ကာတမေ၊ အဘယ်သည်တို့နည်း၊
 ဣဋ္ဌာ၊ ရှာဖွေအပ်ကုန်သော၊ ကန္တာ၊ နှစ်သက်အပ်ကုန်သော၊ မနာပါ၊ နှစ်လုံး
 ကိုပွားစေတတ်ကုန်သော၊ ဝိယဉ္စပါ၊ ချစ်အပ်သော သတော ရှိကုန်သော၊
 ကာမူပသဉ္စိတာ၊ ကာမဂုဏ်နှင့် ပတ်ကုန်သော၊ ရဇနီယာ၊ ကပ်ခြင်းကို
 ဖြစ်စေ တတ်ကုန်သော၊ စက္ခုပိဉ္ဇေယျာ၊ စက္ခုပိဉ္ဇာဉ်ဖြင့် သိအပ်ကုန်

သော၊ ရူပါ၊ ရူပါရုံတို့လည်းကောင်း၊ သောတဝိညေယျာ၊ သောတဝိညာဉ်
 ဖြင့် သိအပ်ကုန်သော၊ သဒ္ဓါ၊ သဒ္ဓါရုံတို့လည်းကောင်း၊ (လ)၊ စာနုပိညေ
 ယျာ၊ စာနုပိညာဉ်ဖြင့် သိအပ်ကုန်သော၊ ဂန္ဓာ၊ ဂန္ဓာရုံတို့ လည်းကောင်း၊
 ဇိဝှာ၊ ဝိညေယျာ၊ ဇိဝှာ ပိညာဉ်ဖြင့် သိအပ်ကုန်သော၊ ရသာ၊ ရသာရုံတို့
 လည်းကောင်း၊ ဣဋ္ဌာ၊ ရှာဖွေ အပ်ကုန်သော၊ ကန္တာ၊ နှစ်သက် အပ်ကုန်
 သော၊ မနာပါ၊ နှလုံးကို ပွားစေတတ်ကုန်သော၊ ဝိယရူပါ၊ ချစ်အပ်သော
 သဘောရှိကုန်သော၊ ကာမူပသဗ္ဗိတာ၊ ကာမဂုဏ်နှင့်စပ်အပ်ကုန်သော၊ ရဇနီ
 ယာ၊ တစ်ခြင်းကိုဖြစ်စေတတ်ကုန်သော၊ ကာယဝိညေယျာ၊ ကာယဝိညာဉ်
 ဖြင့် သိအပ်ကုန်သော၊ ဖောဋ္ဌဗ္ဗာ၊ ဖောဋ္ဌဗ္ဗာရုံတို့လည်းကောင်း၊ ဣတိဣမေပဉ္စ
 ဤငါးပါးတို့လည်း၊ မဟာနာမ၊ မဟာနာမ်၊ ကာမဂုဏာ၊ ကာမဂုဏ်တို့
 သည်၊ ဣမေခေါပဉ္စ၊ ဤငါးပါးတို့လည်း၊ မဟာနာမ၊ မဟာနာမ်၊ ခေါ၊ စင်စစ်၊
 ဣမေပဉ္စကာမဂုဏော၊ ဤငါးပါးသော ကာမဂုဏ်တို့ကို၊ ပဒိုဗ္ဗ၊ စွဲ၍၊ ယံယသ္မာ၊
 အကြင်ကြောင့်၊ သုခံ၊ သုခသည်၊ သောမနဿံ၊ သောမနဿာဝေဒနာသည်၊
 ဥပ္ပဇ္ဇတိ၊ ဖြစ်၏၊ မဟာနာမ၊ မဟာနာမ်၊ တသ္မာ၊ ထိုကြောင့်၊ အယံ၊ ဤသု
 သောမနဿ တို့၏ ဖြစ်ကြောင်း ဖြစ်သော ငါးပါးသော ကာမဂုဏ်သည်၊
 ကာမာနံ၊ ကာမဂုဏ်တို့၏၊ အဿာဒေါ၊ သာယာအပ်နှစ်သက် အပ်သော
 တရားမည်၏၊ မဟာနာမ၊ မဟာနာမ်၊ ကာမာနံ၊ ကာမဂုဏ်တို့၏၊ အာဒိနဂေါ၊
 ယုတ်သော အဖြစ်သည်၊ ကောစ၊ အတယ်နည်း၊ မဟာနာမ၊ မဟာနာမ်၊
 ဣမ၊ ဤထောကန္တံ၊ ကုသုတ္တော၊ အမျိုးကောင်း သားသည်၊ ယေန သိပ္ပဋ္ဌာ
 နေန၊ အကြင် အတတ်သာယျင်ဖြစ်သော အသက်မွေးခြင်းအကြောင်းဖြင့်၊
 ဇိဝိတံ၊ အသက်ကို၊ ကပ္ပေတိ၊ မွေး၏၊ ရဒ္ဓါယ၊ ထက်ဖြင့်ချိုး၍ ရေတွက်
 အပ်သော အတတ်ဖြင့်၊ ဇိဝိတံ၊ အသက်ကို၊ ယဒိကပ္ပေတိ၊ အကယ်၍ မွေးအံ့၊
 ဂဏနာယ၊ တခုအစကိုးခု အဆုံးရှိသော ရေတွက်ခြင်း ဂဏန်းအတတ်
 ဖြင့်၊ ယဒိကပ္ပေတိ၊ အကယ်၍ မွေးအံ့၊ သင်္ခါယ၊ အပေါင်းရေတွက်ခြင်း
 အတတ်ဖြင့်၊ ယဒိကပ္ပေတိ၊ အကယ်၍ မွေးအံ့၊ ကထိယာ၊ ထပ်ထွန်းသော
 အမှုဖြင့်၊ ယဒိကပ္ပေတိ၊ အကယ်၍ မွေးအံ့၊ ဝါဏီဇာယ၊ ကုန်သွယ်သဖြင့်၊
 ယဒိကပ္ပေတိ၊ အကယ်၍ မွေးအံ့၊ ဝေါရက္ခေန၊ နွားကျောင်းသဖြင့်၊ ယဒိကပ္ပေ
 တိ၊ အကယ်၍ မွေးအံ့၊ ဣယာတ္ထေန၊ ထေးအတတ်ဖြင့်၊ ယဒိကပ္ပေတိ၊ အကယ်
 ၍ မွေးအံ့၊ ရာဇပေါဒိသေန၊ သက်နက်ရံ၍ မင်းအမှုပြုသဖြင့်၊ ယဒိကပ္ပေတိ၊
 အကယ်၍ မွေးအံ့၊ သိပ္ပညာရေန၊ ဆိုအပ်ပြီးသည်မှ ကြွင်းသောဆင်စီး
 မြင်းစီးအစရှိသော အမှတ်မဲ့သော အတတ်ဖြင့်၊ ယဒိကပ္ပေတိ၊ အကယ်၍ မွေး

အံ့၊ ထိတဿသိတေန၊ အချမ်းသည်၊ ပူရက္ခဏော၊ နှိပ်စက်အပ်သည်ဖြစ်၍၊ ဥဏှဿဥဏှေန၊ အပူသည်၊ ပူရက္ခဏော၊ နှိပ်စက်အပ်သည်ဖြစ်၍၊ ခုံသမက သဝါတာတပသရိသပ သမ္ပဿေဟိ၊ ခြင်္သေ့ကံထောနေပူမြွေကင်းသန်းတို့၏ အထွေတို့သည်၊ ဤရိယမာနော၊ တုနံထွပ်အပ်သည်ဖြစ်၍၊ မိယမာနော၊ သေစေအပ်သည်ဖြစ်၍၊ ခြိပါသာယ၊ ငတ်ပွတ်ခြင်းသည်၊ ဝိနိယမာနောမဒ္ဒ မာနော၊ နင်းနယ်အပ်သည်ဖြစ်၍၊ ဇိဝိတံ၊ အသက်ကို၊ ကပ္ပေတိ၊ ပွေး၏၊ မဟာနာမ၊ မဟာနာမ်၊ ကာမဟေတု၊ ကာမသာယျင်အကြောင်းရှိသည် ဖြစ်၍၊ ကာမနိဒါနံ၊ ကာမသာယျင် မူလရှိသည်ဖြစ်၍၊ ကာမာဓိကရဏံ၊ ကာမသာယျင်တည်ရာရှိသည်ဖြစ်၍၊ ကာမာနံ၊ ကာမဂုဏ်တို့၏၊ ဟေတု ဝေ၊ အကြောင်း ကြောင့်သာယျင်၊ ဥပ္ပဇ္ဇော၊ ဖြစ်သော၊ သဒ္ဓိမ္ပိကာ၊ မျက် ဖြောက်၍ဖြစ်သော၊ အယံဝိဒုက္ခက္ခန္ဓော၊ ဤဆင်းရဲ အပေါင်းသည်ထည်း၊ ကာမာနံ၊ ကာမဂုဏ်တို့၏၊ အာနိနဝေ၊ ယုတ်သောအဖြစ်မည်၏၊ မဟာနာမ၊ မဟာနာမ်၊ ဝေ၊ ဤဆိုခဲ့ပြီးသော နည်းဖြင့်၊ ဥဋ္ဌဟတော၊ လုံ့လအားထုတ် သော၊ စာစုတော၊ ဆက်ခါ ဆက်ခါ လုံ့လပြုသော၊ ဝါယမတော၊ အဆင့် ဆင့်လုံ့လပြုသော၊ ဝဿကုလပုတ္တဿ၊ ထိုအမျိုးသားအား၊ ထေဘော ဝါ၊ ထိုမိမိတောင့်စာအပ်သော စည်းစိမ်ဥစ္စာ တို့သည်၊ စေနာဘိနိပ္ပဇ္ဇန္တိ၊ အကယ်၍တောင့်စာတိုင်းမပြီးကုန်သည်ဖြစ်အံ့သော၊ ထိုအမျိုးသားသည်၊ မေ၊ ငါ၏၊ ဥဋ္ဌာနံ၊ လုံ့လသည်၊ မောစံဝတ၊ အချည်းနှီးသာတကား၊ မေ၊ ငါ၏၊ ဝါယာမော၊ အဆင့်ဆင့်လုံ့လပြုခြင်းသည်၊ အပထောဝတ၊ အကျိုးမရှိစွ တကား၊ ဣတိ၊ ဤသို့သောစက်၊ ပိုးရိမ်၏၊ ကိလမတိ၊ ပင်ပန်း၏၊ ပရိဒေဝတိ၊ ငိုကြွေး၏၊ ဥရက္ခာဋ္ဌိံ၊ ရင်ဘတ်တီးလျက်၊ ကန္ဓတိ၊ မည်ကမ်း၏၊ သဗ္ဗေဟံ၊ ပြင်းစွာတွေဝေခြင်းသို့၊ အာပဇ္ဇတိ၊ ရောက်၏၊ မဟာနာမ၊ မဟာနာမ်၊ အယံ ဝိ၊ ဤထိတဥဏှအစရှိသည်အကြောင်းရှိသောကိုယ်၏ပင်ပန်းခြင်းသဘော သည်လည်း၊ ကာမာနံ၊ ကာမဂုဏ်တို့၏၊ အာနိနဝေ၊ အဖြစ်မည်၏၊ သဒ္ဓိမ္ပိကာ မျက်မှောက်၍ဖြစ်သော၊ ဒုက္ခက္ခန္ဓော၊ ဒုက္ခအရသည်ကား၊ ကာမဟေတု၊ ကာမသာယျင်အကြောင်းရှိသည်ဖြစ်၍၊ ကာမနိဒါနံ၊ ကာမသာယျင်မူလရှိ သည်ဖြစ်၍၊ ကာမာဓိကရဏံ၊ ကာမသာယျင်တည်ရာရှိသည်ဖြစ်၍၊ ကာမာ နံ၊ ကာမဂုဏ်တို့၏၊ ဟေတုဝေ၊ အကြောင်းကြောင့်သာယျင်၊ ဥပ္ပဇ္ဇတိ၊ ဖြစ်၏၊ မဟာနာမ၊ မဟာနာမ်၊ ဝေ၊ ဤဆိုခဲ့ပြီးသောနည်းဖြင့်၊ ဥဋ္ဌဟတော၊ လုံ့လ အားထုတ်သော၊ စာစုတော၊ ဆက်ခါဆက်ခါလုံ့လပြုသော၊ ဝါယမတော၊ အဆင့်ဆင့်လုံ့လပြုသော၊ ဝဿကုလပုတ္တဿ၊ ထိုအမျိုးသားအား၊ ထေ

ဂုဇ္ဇကုက္ကန္တသုတ်။

ဘောဂါ၊ ထိုမိမိတောင့်တံအပ်သောစည်းစိမ်ဥစ္စာတို့သည်၊ စေအဘိနိဗ္ဗဇ္ဇန္တိ
 အကယ်၍ တောင့်ထတိုင်း ပြီးဆုံးသည် ဖြစ်အံ့၊ သော၊ ထိုအမျိုးသား
 သည်၊ ဇီဝသံဘောဂါနံ၊ ထိုဥစ္စာတို့ကို၊ အာရက္ခာမိကရေတံ၊ စောင့်ရှောက်
 ခြင်းအကြောင်းကြောင့်၊ နက္ခံ၊ ကာယိကဒုက္ခကိုလည်းကောင်း၊ ဒေါမနုသံ။
 စေထာယိကဒုက္ခကိုလည်းကောင်း၊ ပဋိသံဝေဒေတိ၊ ခံစား၏၊ ကိန္တိ၊ ကေနကာ
 ရကေန၊ အထာယိသို့သောအကြောင်းကြောင့်၊ မေ၊ ငါ၏၊ ဘောဂေ၊ ဥစ္စာတို့ကို၊
 ရာဇာနော၊ မင်းတို့သည်၊ နေဝဟရေယျ၊ မဆောင်ပါကုန်အံ့နည်း၊ စောရာ၊
 ရိုးသူတို့သည်၊ နဟရေယျ၊ မဆောင်ပါကုန်အံ့နည်း၊ အဂ္ဂိ၊ မီးသည်၊ နဒဟေ
 ယျ၊ မလောင်ပါအံ့နည်း၊ ဥဒကံ၊ ရေသည်၊ နဝါဟေယျ၊ မဆောင်ပါအံ့နည်း၊
 အပ္ပိယဒါယာဒါ၊ မချက်မနှစ်လိုသောသားမြေးစသောအမွေခံတို့သည်၊ နဇာ
 ရေယျ၊ မမြင်စဉ်မဆောင်ပါကုန်အံ့နည်း၊ ဣတိ၊ ဤသို့၊ ပဋိသံဝေဒေတိ၊ ခံစား
 ၏၊ ဝေံ၊ ဤ သို့၊ အာရက္ခတော၊ စောင့်ရှောက်သော၊ ဂေါပယတော၊ ထုံမြို့စေ
 သော၊ ထာယ၊ ထိုအမျိုးသား၏၊ တေဘောဂေ၊ ထိုဥစ္စာတို့ကို၊ ရာဇာနောဝါ၊
 မင်းတို့သည်မူလည်း၊ စေဟရန္တိ၊ အကယ်၍ဆောင်ကုန်အံ့၊ စောရာဝါ၊ ရိုးသူ
 တို့သည်မူလည်း၊ စေဟရန္တိ၊ အကယ်၍ဆောင်ကုန်အံ့၊ အဂ္ဂိဝါ၊ မီးသည်မူ
 လည်း၊ စေဟာသိ၊ အကယ်၍လောင်အံ့၊ ဥဒကံဝါ၊ ရေသည်မူလည်း၊ စေဝါ
 ဟတိ၊ အကယ်၍ရှေ့သည်ဖြစ်အံ့၊ အပ္ပိယဒါယာဒါဝါ၊ မချက်မနှစ်လိုသော
 သားမြေးစသောအမွေခံသူတို့သည်မူလည်း၊ စေဟရန္တိ၊ အကယ်၍ဆောင်
 ကုန်အံ့၊ သော၊ ထိုအမျိုးသားသည်၊ မေ၊ ငါ၏၊ ယံဝိ၊ အကြင်ဥစ္စာသည်လည်း၊
 အကောထိ၊ ရှိသည်ဖြစ်၏၊ တံပိ၊ ထိုဥစ္စာသည်လည်း၊ နော၊ ငါတို့အား၊ နတ္ထိ၊
 မရှိခဲ့ပြီတကား၊ ဣတိ၊ ဤသို့၊ သောစတိ၊ စိုးရိမ်၏၊ ကိလမတိ၊ ပင်ပန်း၏၊ ပရိ
 ဒေပတိ၊ ပိုကြွေး၏၊ ဥရက္ခာဋ္ဌိံ၊ ရင်ဘတ်ကိုထုထုက်၊ ကန္တတိ၊ မည်တမ်း၏၊
 သန္နန္ဒာဟံ၊ ပြင်းစွာ တွေဝေ ခြင်းသို့၊ အာပစ္ဆတိ၊ ရောက်၏၊ မဟာနာမ၊
 မဟာနာမ်၊ အယံ၊ ဤပင်ပန်းခြင်းသဘောသည်၊ ကာမာနံ၊ ကံမဂုဏ်တို့၏၊
 အာဒိနဝေ၊ အပြစ်မည်၏၊ သန္နိဋ္ဌိကော၊ မျက်မှောက်၌ဖြစ်သော၊ ဒုက္ခက္ခန္ဓော၊
 ဆင်းရဲအရသည်ကား၊ ကံမဟေတု၊ ကာမသာယျှင်အကြောင်းရှိသည်
 ဖြစ်၍၊ ကာမနိဒါနံ၊ ကာမသာယျှင် မူလရှိသည်ဖြစ်၍၊ ကာမာမိကရေတံ၊
 ကာမသာယျှင်ထည်ရာရှိသည်ဖြစ်၍၊ ကာမာနံ၊ ကာမဂုဏ်တို့၏၊ ဟေတု
 ဝေံ၊ အကြောင်းကြောင့်သာယျှင်၊ ဥပ္ပဇ္ဇတိ၊ ဖြစ်၏၊ မဟာနာမ၊ မဟာနာမ်၊
 ဝုန၊ ထာနံ၊ ပရိစ၊ တပါးတုံလည်း၊ ကာမဟေတု၊ ကာမသာယျှင်အ
 ကြောင်းရှိသည်ဖြစ်၍၊ ကာမနိဒါနံ၊ ကာမသာယျှင်မူလရှိသည်ဖြစ်၍၊ ကာ

မာဓိကရုဏံ။ ကာမဗျဉ်ထည်ရာရှိသည်ဖြစ်၍။ ကာမာနံ။ ကာမဂုဏ်တို့၏။ ဟောတုဇေဝ။ အကြောင်းကြောင့်သာလျှင်။ ဥပ္ပဇ္ဇတိ။ ဖြစ်၏။ ရာဇာနောဝိ။ မင်းတို့သည်လည်း။ ရာဇုဟိ။ မင်းတို့နှင့်။ ဝိဝဒန္တိ။ ခိုက်ရန်ပြုကုန်၏။ ခတ္တိယာဝိ။ မင်းတို့သည်လည်း။ ခတ္တိယေဟိ။ မင်းတို့နှင့်။ ဝိဝဒန္တိ။ ခိုက်ရန်ပြုကုန်၏။ ဗြာဟ္မဏာဝိ။ ပုဂ္ဂိုလ်တို့သည်လည်း။ ဗြာဟ္မဏေဟိ။ ပုဂ္ဂိုလ်တို့နှင့်။ ဝိဝဒန္တိ။ ခိုက်ရန်ပြုကုန်၏။ ဝဟပတယောဝိ။ သူကြွယ်တို့သည်လည်း။ ဝဟပတိဟိ။ သူကြွယ်တို့နှင့်။ ဝိဝဒန္တိ။ ခိုက်ရန်ပြုကုန်၏။ မာတာဝိ။ အမိသည်လည်း။ ပုတ္တေန။ သားနှင့်။ ဝိဝဒတိ။ ခိုက်ရန်ပြု၏။ ပုတ္တောဝိ။ သားသည်လည်း။ မာတရာ။ အမိနှင့်။ ဝိဝဒတိ။ ခိုက်ရန်ပြု၏။ ဝိကာဝိ။ အဘသည်လည်း။ ပုတ္တေန။ သားနှင့်။ ဝိဝဒတိ။ ခိုက်ရန်ပြု၏။ ပုတ္တောဝိ။ သားသည်လည်း။ ဝိဝဒတိ။ အဘနှင့်။ ဝိဝဒတိ။ ခိုက်ရန်ပြု၏။ ဘာထရာဝိ။ အစ်ကိုသည်လည်း။ ဘာထရာဉ္စိနှင့်။ ဝိဝဒတိ။ ခိုက်ရန်ပြု၏။ ဘာထာဝိ။ မောင်သည်လည်း။ ဘဂိနိယာ။ နှမနှင့်။ ဝိဝဒတိ။ ခိုက်ရန်ပြု၏။ ဘင်္ဂိဝိ။ နှမသည်လည်း။ ဘာထရာ။ မောင်နှင့်။ ဝိဝဒတိ။ ခိုက်ရန်ပြု၏။ သဟာယောဝိ။ အဆွေခင်ပွန်း သည်လည်း။ သဟာယေန။ အဆွေခင်ပွန်းနှင့်။ ဝိဝဒတိ။ ခိုက်ရန်ပြု၏။ ထေထိမင်းအစရှိသောသူတို့သည်။ ထတ္ထ။ ထိုကာမဂုဏ်ဟူသောအကြောင်းကြောင့်။ ကထဟဝိဂ္ဂဟဝိဝါဒါပန္နံ။ ငြင်းခုံခြင်းခိုက် ရန်ပြုခြင်း ကိုယ်လက်ထိပါး၍ငြင်းခုံခြင်းသို့ရောက်ကုန်သည်ဖြစ်၍။ အညမညံ။ အချင်းချင်း။ ပါဏီဟိဝိ။ လက်တို့ဖြင့်လည်း။ ဥပက္ကမန္တိ။ ပုတ်ခတ်ကုန်၏။ လေဒ္ဓျဟိဝိ။ အုတ်ခဲတို့ဖြင့်လည်း။ ဥပက္ကမန္တိ။ ပစ်ခတ်ကုန်၏။ ဒဏ္ဍေဟိဝိ။ တုတ်ထုံကန်တို့ဖြင့်လည်း။ ဥပက္ကမန္တိ။ ရိုက်နှက်ကုန်၏။ သတ္တေဟိဝိ။ ဝေးတို့ဖြင့်လည်း။ ဥပက္ကမန္တိ။ ခုတ်ဖြတ်ကုန်၏။ ထေ။ ထိုလူတို့သည်။ ထတ္ထ။ ထိုပုတ်ခတ်ခုတ်သတ်ရာအရပ်၌။ မရတံဝိ။ သေခြင်းသို့လည်း။ နိဂစ္ဆန္တိ။ ရောက်ကုန်၏။ မရတမတ္တံ။ သေလောက်ရုံမျှသာ။ ဒုကံဝိ။ ဆင်းရဲသို့မူလည်း။ နိဂစ္ဆန္တိ။ ရောက်ကုန်၏။ မဟာနာမ။ မဟာနာမ်။ အယံဝိ။ ဤဆင်းရဲခြင်းသဘောသည်လည်း။ ကာမာနံ။ ကာမဂုဏ်တို့၏။ အာဒိနဝေါ။ အပြစ်မည်၏။ သန္တိဗြဟ္မဏံ။ မျက်မှောက်၌ဖြစ်သော။ ဒုက္ခက္ခန္ဓော။ ဒုက္ခအရသည်ကား။ ကာမဟောထု။ ကာမသာလျှင်အကြောင်းရှိသည်ဖြစ်၍။ ကာမနိဒါနံ။ ကာမသာလျှင်မူလရှိသည်ဖြစ်၍။ ကာမာဓိကရုဏံ။ ကာမသာလျှင်ထည်ရာရှိသည်ဖြစ်၍။ ကာမာနံ။ ကာမဂုဏ်တို့၏။ ဟောတုဇေဝ။ အကြောင်းကြောင့်သာလျှင်။ ဥပ္ပဇ္ဇတိ။ ဖြစ်၏။ မဟာနာမ။ မဟာနာမ်။ ပုန။ ထာဝန်။ ပရံစ။ တပါးတုံလည်း။ ကာမဟောထု။ ကာမသာလျှင်

စုန္ဒဒုက္ခက္ခန္ဓသုတ်၊

အကြောင်း ရှိသည်ဖြစ်၍၊ ကာမနိဒါနံ၊ ကာမသာယျင်မူလရှိသည်ဖြစ်၍၊
ကာမာဓိကရတံ၊ ကာမသာယျင် တည်ရာရှိသည်ဖြစ်၍၊ ကာမာနံ၊ ကာမ
ဂုဏ်တို့၏၊ ဟေတုဝေ၊ အကြောင်းကြောင့်သာယျင်၊ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
စိတ္တံ၊ သန်လျက်သားရေကာကို၊ ဝဟေတွာ၊ ယူ၍၊ ဓနုကဏ္ဍာပံ၊ ထေးထောင့်ကို၊
သန္တဟ္မိတွာ၊ လွယ်၍၊ ဥဘာတေပျုဉ္ဇံ၊ စစ်နှစ်ဘက်ဆိုင်သော၊ သင်္ဂါမ်၊
စစ်သည်ဘောင်သို့၊ ပက္ခန္ဓန္တိ၊ ပြေးဝင်ကုန်၏၊ ဥသုသု၊ မြားတို့ကို၊ ဝိပ္ပမာနေ
သုဝိ၊ ပစ်ကုန်သော် လည်းကောင်း၊ သတ္တိသု၊ ထွန်တို့ကို၊ ဝိပ္ပမာနေသုဝိ၊
ပစ်ထိုးကုန်သော်လည်းကောင်း၊ အသိသု၊ သန်လျက်တို့ကို၊ ပိဇ္ဇောတလန္တေ
သုဝိ၊ တလက်ထက်ထောက်ပစ်ကုန်သော်လည်းကောင်း၊ သံဂါမ်၊ စစ်မြေ
ပြင်သို့၊ ပက္ခန္ဓန္တိ၊ ပြေးဝင်ကုန်၏၊ ထေ၊ ထိုလူတို့သည်၊ တတ္ထ၊ ထိုစစ်မြေပြင်
၌၊ ဥသုဟိဝိ၊ မြားတို့ဖြင့်လည်း၊ ဝိဇ္ဇန္တိ၊ ပစ်ကုန်၏၊ သတ္တိယာဝိ၊ ထွန်ဖြင့်လည်း၊
ဝိဇ္ဇန္တိ၊ ထိုးကုန်၏၊ အသိနာဝိ၊ သန်လျက်ဖြင့်လည်း၊ ဝိသိဝိ၊ ဥက္ကောင်းကို၊
သိန္နန္တိ၊ ဖြတ်ကုန်၏၊ ထေ၊ ထိုလူတို့သည်၊ တတ္ထ၊ ထိုအရပ်၌၊ မရတံဝိ၊
သေခြင်းသို့လည်း၊ နိဂစ္ဆန္တိ၊ ရောက်ကုန်၏၊ မရတမတ္တံ၊ သေထောက်ရုံမျှ
သော၊ ဒုက္ခံဝိ၊ ဆင်းရဲသို့လည်း၊ နိဂစ္ဆန္တိ၊ ရောက်ကုန်၏၊ မဟာနာမ၊ မဟာ
နာမ်၊ အယံဝိ၊ ဤဆင်းရဲခြင်းသဘောသည်လည်း၊ ကာမာနံ၊ ကာမဂုဏ်တို့
၏၊ အာဒိနဝေ၊ အပြစ် မည်၏၊ သန္တိဗ္ဗိကော၊ မျက်မှောက်၌ ဖြစ်သော၊
ဒုက္ခက္ခန္ဓော၊ ဒုက္ခအရသည်ကား၊ ကာမဟေတု၊ ကာမသာယျင်အကြောင်း
ရှိသည်ဖြစ်၍၊ ကာမနိဒါနံ၊ ကာမသာယျင် မူလရှိသည်ဖြစ်၍၊ ကာမာဓိ
ကရတံ၊ ကာမသာယျင်တည်ရာရှိသည်ဖြစ်၍၊ ကာမာနံ၊ ကာမဂုဏ်တို့၏၊
ဟေတုဝေ၊ အကြောင်းကြောင့်သာယျင်၊ ဥပ္ပဇ္ဇတိ၊ ဖြစ်၏၊ မဟာနာမ၊ မဟာ
နာမ်၊ ယုနု၊ တာနံ၊ ပရံစ၊ တပါးတိုလည်း၊ ကာမဟေတု၊ ကာမသာယျင်
အကြောင်းရှိသည်ဖြစ်၍၊ ကာမနိဒါနံ၊ ကာမသာယျင် မူလရှိသည်ဖြစ်၍၊
ကာမာဓိကရတံ၊ ကာမသာယျင်တည်ရာရှိသည်ဖြစ်၍၊ ကာမာနံ၊ ကာမဂုဏ်
တို့၏၊ ဟေတုဝေ၊ အကြောင်းကြောင့်သာယျင်၊ ဥပ္ပဇ္ဇတိ၊ ဖြစ်၏၊ အသိစိတ္တံ၊
သန်လျက်သားရေကာကို၊ ဝဟေတွာ၊ ယူ၍၊ ဓနုကဏ္ဍာပံ၊ ထေးထောင့်ကို၊
သန္တဟ္မိတွာ၊ လွယ်၍၊ အဇ္ဈာပထပနာ၊ ထောထောပူသောညွှန်တို့ဖြင့်လောင်း
အပ်ကုန်သော၊ ဥပကာရိယော၊ မြို့တံတိုင်းခြေတို့သို့မူလည်း၊ ပက္ခန္ဓန္တိ၊
ပြေးဝင်ကုန်၏၊ ဥသုသု၊ မြားတို့ကို၊ ဝိပ္ပမာနေသုဝိ၊ ပစ်ကုန် သော်လည်း
ကောင်း၊ သတ္တိသု၊ ထွန်တို့ကို၊ ဝိပ္ပမာနေသုဝိ၊ ပစ်ကုန်သော်လည်းကောင်း၊
အသိသု၊ သန်လျက်တို့ကို၊ ပိဇ္ဇောတလန္တေသုဝိ၊ တလက်ထက်ထောက်ပစ်

စေကုန်သော် လည်းကောင်း၊ ပက္ခန္ဓန္တိ၊ ပြေးဝင်ကုန်၏။ တေ။ ထိုထိုတို့
သည်းတတ္ထ၊ ထိုအရပ်၌၊ ဥဿုယိဝိ၊ မြားတို့ဖြင့်လည်း၊ ဝိဇ္ဇန္တိ၊ ထိုးပစ်ကုန်၏။
သတ္တိယာဝိ၊ ထွန်ဖြင့်လည်း၊ ဝိဇ္ဇန္တိ၊ ထိုးကုန်၏။ ဆကဏကာယဝိ၊ ကြိုက်
ကြိုက်ဆူသော နွားချေးရည်ဖြင့်လည်း၊ ဩသိဗ္ဗန္တိ၊ လောင်းကုန်၏။ အဘိ
ဝဂ္ဂေန၊ ရှေးရှုထားသော သစ်တုံးအရပ်ဖြင့်လည်း၊ ဩမဒ္ဓန္တိ၊ တိကုန်၏။ အသိ
နာဝိ၊ သန်လျက်ဖြင့်လည်း၊ သိသံ၊ ဥက္ခေဝင်းကို၊ ဆိန္ဒန္တိ၊ ဖြတ်ကုန်၏။ ဝေ။
ထိုထိုတို့သည်းတတ္ထ၊ ထိုအရပ်၌၊ မရုဏံဝိ၊ သေခြင်းသို့လည်း၊ နိဂစ္ဆန္တိ၊
ရောက်ကုန်၏။ မရုဏမတ္တံ၊ သေလောက်ရုံမျှသော၊ ဒုက္ခံဝိ၊ ဆင်းရဲသို့လည်း။
နိဂစ္ဆန္တိ၊ ရောက်ကုန်၏။ မဟာနာမ၊ မဟာနာမ်၊ အယံ၊ ဤဆင်းရဲခြင်း
သဘောသည်၊ ကာမာနံ၊ ကာမဂုဏ်တို့၏။ အာဒိနပေါ၊ အပြစ်မည်၏။ သန္တိဗြ
ကော၊ မျက်မှောက်၌ဖြစ်သော၊ ဒုက္ခက္ခန္ဓော၊ ဒုက္ခအရသည်ကား။ ကာမ
ဟေတု၊ ကာမသာလျှင်အကြောင်းရှိသည်ဖြစ်၍၊ ကာမနိဗ္ဗာနံ၊ ကာမသာ
လျှင်မူလရှိသည်ဖြစ်၍၊ ကာမာဓိကရုဏံ၊ ကာမသာလျှင်တည်ရာရှိသည်
ဖြစ်၍၊ ကာမာနံ၊ ကာမဂုဏ်တို့၏။ ဟေတုဝေ၊ အကြောင်းကြောင့်သာလျှင်
ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ မဟာနာမ၊ မဟာနာမ်၊ ပုန၊ တစ်ဖန်၊ ပရံစ၊ တပါးတုံ
လည်း၊ ကာမဟေတု၊ ကာမသာလျှင် အကြောင်းရှိသည်ဖြစ်၍၊ ကာမ
နိဗ္ဗာနံ၊ ကာမသာလျှင်မူလရှိသည်ဖြစ်၍၊ ကာမာဓိကရုဏံ၊ ကာမသာလျှင်
တည်ရာရှိသည်ဖြစ်၍၊ ကာမာနံ၊ ကာမဂုဏ်တို့၏။ ဟေတုဝေ၊ အကြောင်း
ကြောင့်သာလျှင်၊ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ သန္တိ၊ ဝိ၊ အိမ်နံ၊ အစပ်ကိုမူလည်း၊ ဆိန္ဒန္တိ၊
ဖြတ်ကုန်၏။ နိဗ္ဗောပံဝိ၊ ရွာသားတို့ကိုရိုက်ပုတ်၍ ပြင်းစွာလှယက်ခြင်းကို
လည်း၊ ဟရန္တိ၊ ဆောင်ကုန်၏။ ဧကဂါရိကံ၊ တအိမ်တည်းကိုဝန်းရံ၍အရှင်
တန်းယူခြင်းကိုလည်း၊ ကရောန္တိ၊ ပြုကုန်၏။ ပရိပဇ္ဇေဝိ၊ လှူဒါန်းပေါင်းတို့၏
သွားထာရာခရီး၌လည်း၊ တိဋ္ဌန္တိ၊ တည်၍လှယက်ကုန်၏။ ပရဒါရိဝိ၊ သူတပါး
သားမယားသို့လည်း၊ ဂစ္ဆန္တိ၊ သွားလာကုန်၏။ တမေနံ၊ ထိုသူခိုးကို၊ ရာဇာ
နောမင်းတို့သည်၊ ဂဟေတွဝံ၊ တန်း၍၊ ဝိဝိဓ၊ အထူးထူးအပြားပြားများကုန်
သော၊ ကမ္မကရဏာ၊ ဗျဉ်းဆဲခြင်းတို့ကို၊ ဘာရေန္တိ၊ ပြုစေကုန်၏။ ကသာ
ဟိဝိ၊ ကြွယ်လုံးတို့ဖြင့်လည်း၊ ဘာဇေန္တိ၊ ရိုက်ကုန်၏။ ဝေတ္တလဏာဟိဝိ၊
အဆူးရှိသော ကြိတ်နွယ်တို့ဖြင့်လည်း၊ ဘာဇေန္တိ၊ ရိုက်ကုန်၏။ အဒ္ဓန္တေ၊ ကော
ဟိဝိ၊ ထက်ခြင်းခွဲသောတုတ်တို့ဖြင့်လည်း၊ ဘာဇေန္တိ၊ ရိုက်ကုန်၏။ ဟတ္ထံဝိ၊
လက်ကိုလည်း၊ ဆိန္ဒန္တိ၊ ဖြတ်ကုန်၏။ ပါဒံဝိ၊ ခြေကိုလည်း၊ ဆိန္ဒန္တိ၊ ဖြတ်ကုန်
၏။ ဟတ္ထပါဒံဝိ၊ လက်ခြေကိုလည်း၊ ဆိန္ဒန္တိ၊ ဖြတ်ကုန်၏။ ကဏ္ဍံဝိ၊ နားကို

၄- ဗုဒ္ဓဗုဒ္ဓကွန္ဒသုတ်၊

ယည်း၊ ဆိန္ဒုန္တိ၊ ဖြတ်ကုန်၏။ နာသံဝိ၊ နာခေါင်းကိုလည်း၊ ဆိန္ဒုန္တိ၊ ဖြတ်ကုန်၏။
 ကတ္ထုနာသံဝိ၊ နားနာခေါင်းကိုလည်း၊ ဆိန္ဒုန္တိ၊ ဖြတ်ကုန်၏။ ဗိယကံထယလိကံ
 ဝိ၊ ဒရိးဥံပုံရေကဲ့သို့ဦးနှောက်ကိုကြိုက်ကြိုက်ဆူစေတတ်သော ညှဉ်းဆဲခြင်း
 ကိုလည်း၊ ကရောန္တိ၊ ပြုကုန်၏။ သင်္ခရဏ္ဍကမ္မိ၊ ဥက္ခောင်းကိုခွါ၍ရေသင်း
 အဆင်းရှိသည်ဖြင့်ပြုအပ်သော ညှဉ်းဆဲခြင်းကိုလည်း၊ ကရောန္တိ၊ ပြုကုန်
 ၏။ ရာဟုရခံဝိ၊ ရာဟုရခမည်သော ညှဉ်းဆဲခြင်းကိုလည်း၊ ကရောန္တိ၊
 ပြုကုန်၏။ ဇောတိ မာလိကံဝိ၊ ဇောတိမာထက မည်သော ညှဉ်းဆဲခြင်း
 ကိုလည်း၊ ကရောန္တိ၊ ပြုကုန်၏။ ဟတ္ထပဇ္ဇောတိကံဝိ၊ ထက်ကိုဆီဆွတ်ထုက်
 ပုဆိုးခွမ်းဖြင့်ရစ်၍ဖိးတိုက်သော ညှဉ်းဆဲခြင်းကိုလည်း၊ ကရောန္တိ၊ ပြုကုန်
 ၏။ ရေကဝတ္ထိကံဝိ၊ အရေကိုလိပ်၍ကြိုးကဲ့သို့ ကြစ်သော ညှဉ်းဆဲခြင်းကို
 လည်း၊ ကရောန္တိ၊ ပြုကုန်၏။ ဗိရကဝါထိကံဝိ၊ ဗိရကဝါထိကမည်သော ညှဉ်း
 ဆဲခြင်းကိုလည်း၊ ကရောန္တိ၊ ပြုကုန်၏။ ဇောယုကံဝိ၊ ဇောယုကမည်
 သော ညှဉ်းဆဲခြင်းကိုလည်း၊ ကရောန္တိ၊ ပြုကုန်၏။ ဗဒ္ဓိသမာသိကံဝိ၊ အစ
 နှစ်ဘက်ရှိသော သံမျှားချိပ်တို့ဖြင့်ငင်၍ အရေအသားအကြောတို့ကိုနှုတ်
 သော ညှဉ်းဆဲခြင်းကိုလည်း၊ ကရောန္တိ၊ ပြုကုန်၏။ ကဟာဝဏိကံဝိ၊ တထ
 ပြာလောက် ထသပြာလောက် အသားကိုလှိ၍ပစ်သော ညှဉ်းဆဲခြင်းကို
 လည်း၊ ကရောန္တိ၊ ပြုကုန်၏။ ခရာပတန္တိကံဝိ၊ ကိုယ်အလုံးကိုရဲရဲညှိသော
 ထက်နက်တို့ဖြင့်ရိုက်၍ဝက်မှတ်တို့ဖြင့်ပွတ်ပြီးသော် အရေအသားအကြော
 တို့ကိုယိုစေထုက် အရိုးဆွတ်မျှသာကြွင်းသော ညှဉ်းဆဲခြင်း ကိုလည်း၊
 ကရောန္တိ၊ ပြုကုန်၏။ ပန္နိဇ္ဇာပရိဝတ္ထိကံဝိ၊ နံပါးထထက်စောင်းဖြင့်အိပ်စေ၍
 နားပေါက်ဥိထံထံကျင်နှက်၍မြေနှင့်တစပ်သည်းပြုပြီးမှမြေနှစ်ချောင်းတို့ကို
 ကိုင်၍ ပတ်ပတ်ထည်သော ညှဉ်းဆဲခြင်းကိုလည်း၊ ကရောန္တိ၊ ပြုကုန်၏။
 ပလာယဝီဇ္ဇကမ္မိ၊ ကော်ရိုးအင်းယျဉ်ကဲ့သို့ ညှဉ်းဆဲခြင်းကိုလည်း၊ ကရောန္တိ၊
 ပြုကုန်၏။ တက္ကောန၊ ကြိုက်ကြိုက် ဆူသော၊ တေလေနဝိ၊ ဆီဖြင့်လည်း၊
 ကြာသိဉ္စန္တိ၊ လောင်းကုန်၏။ သုနုဇေယိဝိ၊ ငတ်မွတ်သော ခွေးတို့ကိုလည်း၊
 ဝါဒါပေန္တိ၊ ကိုက်စေကုန်၏။ ဇိဝန္တိဝိ၊ အရှင်ဇာတ်လတ်ကိုလည်း၊ သူလေး၊
 ထံကျင်၍ ဥက္ကာသေန္တိ၊ ယျှိုကုန်၏။ အသိနာဝိ၊ သန်လျက်ဖြင့်လည်း၊ ထိထံ၊
 ဥက္ခောင်းကို၊ ဆိန္ဒုန္တိ၊ ဖြတ်ကုန်၏။ တောထိုလူတို့သည်၊ ထတ္ထ၊ ထိုအရင်၌၊
 မရံတံဝိ၊ သေခြင်းသို့လည်း၊ နိဝစ္ဆန္တိ၊ ရောက်ကုန်၏။ မရထမတ္ထံ၊ သေလော့
 ရုံမျှသော၊ ဒုက္ခံဝိ၊ ဆင်းရဲသို့လည်း၊ နိဝစ္ဆန္တိ၊ ရောက်ကုန်၏။ မဟာနာမ၊
 မဟာနာမ်၊ အယံဝိ၊ ဤဆင်းရဲခြင်း သဘောသည်လည်း၊ ဣာမာနံ၊ ကာမ

ဂုဏ်တို့၏အာဒိနဝေ၊ အပြစ်မည်၏။ သန္တိဋ္ဌိကော၊ မျက်မှောက်၌ဖြစ်သော၊
 ဒုက္ခက္ခန္ဓော၊ ဆင်းရဲအရသည်ကား၊ ကာမဟေတု၊ ကာမသာယျင်အ
 ကြောင်းရှိသည်ဖြစ်၍၊ ကာမနိဒါနံ၊ ကာမသာယျင်မူလရှိသည်ဖြစ်၍၊ ကာမာ
 မိကရဏံ၊ ကာမသာယျင်တည်ရာရှိသည်ဖြစ်၍၊ ကာမာနံ၊ ကာမဂုဏ်တို့၏၊
 ဟေတုဝေ၊ အကြောင်းကြောင့်သာလျှင်၊ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ၂။ မဟာနာမ၊
 မဟာနာမံ၊ ဝုနံ၊ တဘနံ၊ ဗရံ၊ စ၊ တပါးတိုလည်း၊ ကာမဟေတု၊ ကာမသာ
 ယျင်အကြောင်းရှိသည်ဖြစ်၍၊ ကာမနိဒါနံ၊ ကာမသာယျင်မူလရှိသည်ဖြစ်၍၊
 ကာမာမိကရဏံ၊ ကာမသာယျင်တည်ရာရှိသည်ဖြစ်၍၊ ကာမာနံ၊ ကာမ
 ဂုဏ်တို့၏၊ ဟေတုဝေ၊ အကြောင်းကြောင့်သာလျှင်၊ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ကာ
 ကေ၊ ကိုယ်ဖြင့်၊ ဒုစ္စရိတံ၊ မကောင်းသောအကျင့်ကို၊ စရန္တိ၊ ကျင့်ကုန်၏။
 ဝါစာယ၊ နှုတ်ဖြင့်၊ ဒုစ္စရိတံ၊ မကောင်းသောအကျင့်ကို၊ စရန္တိ၊ ကျင့်ကုန်၏။
 မနုဿ၊ စိတ်ဖြင့်၊ ဒုစ္စရိတံ၊ မကောင်းသောအကျင့်ကို၊ စရန္တိ၊ ကျင့်ကုန်၏။
 ထေသတ္ထာ၊ ထိုသတ္တဝါတို့သည်။ ကာယေန၊ ကိုယ်ဖြင့်၊ ဒုစ္စရိတံ၊ မကောင်း
 သောအကျင့်ကို၊ စရိတွာ၊ ကျင့်သောကြောင့်၊ ဝါစာယ၊ နှုတ်ဖြင့်၊ ဒုစ္စရိတံ၊
 မကောင်းသောအကျင့်ကို၊ စရိတွာ၊ ကျင့်သောကြောင့်၊ မနုဿ၊ စိတ်ဖြင့်၊
 ဒုစ္စရိတံ၊ မကောင်းသောအကျင့်ကို၊ စရိတွာ၊ ကျင့်သောကြောင့်၊ ကာယဿ
 ခန္ဓာ၊ ကိုယ်၏၊ ဘေဒါ၊ ပျက်ခြင်းကြောင့်၊ မရဏာ၊ သေသည်မှ၊ ဗရံ၊ နောက်၌၊
 အပါယံ၊ ချမ်းသာကင်းသော၊ ဒုဂ္ဂတိံ၊ မကောင်းမှုကိုပြုသောသူတို့၏လား
 ရာဖြစ်သော၊ ဝိနိပါတံ၊ ပျက်စီးထွက်ကျရာဖြစ်သော၊ နိရယံ၊ ဝေဒန္တိဥပပဇ္ဇန္တိ၊
 ဖြစ်ကုန်၏။ မဟာနာမ၊ မဟာနာမံ၊ အယံပိ၊ ဤဆင်းရဲခြင်းဘာတော့သည်
 ထည်း။ ကာမာနံ၊ ကာမဂုဏ်တို့၏၊ အာဒိနဝေ၊ အပြစ်မည်၏။ သန္တိဋ္ဌိယိကော
 ထမလွန်၌ဖြစ်သော၊ ဒုက္ခက္ခန္ဓော၊ ဆင်းရဲအရသည်ကား၊ ကာမဟေတု၊
 ကာမသာယျင် အကြောင်းရှိသည်ဖြစ်၍၊ ကာမနိဒါနံ၊ ကာမသာယျင်မူလ
 ရှိသည်ဖြစ်၍၊ ကာမာမိကရဏံ၊ ကာမသာယျင် တည်ရာရှိသည် ဖြစ်၍၊
 ကာမာနံ၊ ကာမဂုဏ်တို့၏၊ ဟေတုဝေ၊ အကြောင်းကြောင့်သာလျှင်၊ ဥပ္ပဇ္ဇ
 တိ၊ ဖြစ်၏။ ၂။ မဟာနာမ၊ မဟာနာမံ၊ ကေ၊ ကပါးသော၊ သမယံ၊ အခါ၌၊ အဟံ၊
 ငါတုရားသည်၊ ရာဇဂဟေ၊ ရာဇဂြိုဟ် ပြည်၌၊ ဝိဇ္ဇာ၊ ဝိဇ္ဇာ၊ လင်းထနှင့်
 တူသော၊ အထွန်ရှိသော၊ ပဗ္ဗတေ၊ ထောင်၌၊ ဝိဟရာမိ၊ နေ၏။ တေနခေါ
 ပနသမ္ပယေန၊ ထိုအခါ၌၊ သမ္ဘဟုလော၊ များစွာကုန်သော၊ နိဂန္ဓာ၊ ငါတို့
 ကိလေသာ အထွန်းအဖွဲ့မရှိပြီဟု ဆိုထတ်သောကြောင့် နိဂန္ဓမည်သော
 သူတို့သည်။ ဣထိဂိလိပလော၊ ရသေ့တို့ကိုမျှသကဲ့သို့ထင်သောကြောင့်

ဣထိဂိလိမည်သောတောင်၌၊ ကာဠုထိကာယံ၊မည်းသော အဆင်းရှိသော
 ကျောက်ပျား၌၊ ဥပ္ပဋ္ဌကာ၊ အထက်၌ မတ်တတ်ရပ်၍ သာနေကုန်သည်။
 ဟောန္တိ၊ ဖြစ်ကုန်၏၊ အာသန ပဋိက္ခိတ္တာ၊ ထိုင်ခြင်း ဣရိယာ ဝုတ်ကို
 ပယ်ကုန်သည်။ ဟောန္တိ ဖြစ်ကုန်၏။ ဝေဒနိဂန္တော၊ ထိုနိဂန္တတို့သည် ဩပက္က
 မိကာ၊ မိမိလို လသည် ဖြစ်စေအပ်ကုန်သော၊ တိဗ္ဗာ၊ အားကြီး ကုန်သော၊
 ကဇုကာ၊ ကြမ်းကုန်သော၊ ဒုက္ခာ၊ ဆင်းရဲကုန်သော၊ ဝေဒနာ၊ ဝေဒနာ
 တို့ကို၊ ဝေဒယန္တိ၊ ခံစားကုန်၏၊ မဟာနာမ၊ မဟာနာမ်၊ အထခေါ၊ ထိုသို့
 ခံစားသောအခါ၌၊ အဟံ၊ ငါတုရားသည်၊ သာယန္တိ၊ သမယံ၊ ညချမ်းသောအခါ
 ၌၊ ပဋိသလ္လာနာ၊ ကိုယ်ထော်တည်းကိန်းရာမှ၊ ဝဗ္ဗိတော၊ ထထော်မူပြီးသော်၊
 ယေန၊ အကြင်အရပ်၌၊ ဣထိဂိလိပသော၊ ဣထိဂိလိထောင်နံရံ၌၊ ကာဠုထိယာ၊
 မည်းသောကျောက်ပျားသည်၊ အတ္ထိ၊ ရှိ၏၊ ယေန၊ အကြင်အရပ်၌၊ ဝေဒနိ
 ဂန္တော၊ ထိုနိဂန္တတို့သည်၊ အတ္ထိ၊ ရှိကုန်၏၊ ဝေဒန၊ ထိုနိဂန္တရှိရာ
 အရပ်သို့၊ ဥပသကံ၊ ကပ်ထော်မူ၏၊ ဥပသကံ၊ မိတွာ၊ ကပ်ထော်မူ၍၊ ဝေဒနိ
 ဂန္တော၊ ထိုနိဂန္တတို့ကို၊ ဝေဝစနံ၊ ထိုစကားကို၊ အဝေါစံ၊ မိန့်ထော်မူ၏၊
 ကိ အဝေါစံ၊ အဘယ်သို့မိန့်ထော်မူသနည်း၊ အာဝသော၊ နိဂန္တော၊ အနိဂန္တ
 တို့၊ တုဋ္ဌာ၊ သင်တို့သည်၊ ကိန္နု၊ အဘယ်ကြောင့်၊ ဥပ္ပဋ္ဌကာ၊ ကျောက်ပျာ
 ၌မတ်တတ်သာ ရပ်ကုန်လျက်၊ အာသနပဋိက္ခိတ္တာ၊ ထိုင်နေခြင်း ဣရိယာ
 ဝုတ်ကိုပယ်ကုန်သည်ဖြစ်၍၊ ဩပက္ကမိကာ၊ မိမိတို့လို လသည်ဖြစ်စေအပ်
 ကုန်သော၊ တိဗ္ဗာ၊ အားကြီးကုန်သော၊ ကဇုကာ၊ ကြမ်းကုန်သော၊ ဒုက္ခာ၊
 ဆင်းရဲကုန်သော၊ ဝေဒနာ၊ ဝေဒနာတို့ကို၊ ဝေဒိယထ၊ ခံစားကြကုန်သနည်း။
 ဣတိ၊ ဤသို့၊ အဝေါစံ၊ မိန့်ထော်မူ၏၊ မဟာနာမ၊ မဟာနာမ်၊ ဝေဒနာ၊
 ဝေဒနာ၊ ဤစကားကို၊ ဝေဒိယထ၊ မိန့်ထော်မူသည်ရှိသော်၊ ဝေဒိယထ၊
 ထိုနိဂန္တတို့သည်၊ ဝေဒိယထ၊ ဝေဒိယထ၊ ဤစကားကို၊ အဝေါစံ၊ ဆိုကုန်
 ၍၊ ကိ အဝေါစံ၊ အဘယ်သို့ဆိုကုန်သနည်း၊ အာဝသော၊ ငါ့ရှင်ဂေါထမ၊ နာ
 မုဝေဒိယထ၊ နာမု၏သားဖြစ်သော၊ နိဂန္တော၊ ငါတို့ဆရာနိဂန္တသည်၊ သဗ္ဗညု၊
 ကာလသုံးပါး၌ဖြစ်သောအဆုံးရံသောထရားကိုထိ၏၊ သဗ္ဗဒဿာဝီ၊ အလုံးရံ
 သောထရားကိုမြင်၏၊ စရတောစ၊ သွားသည်လည်းဖြစ်သော၊ တိဋ္ဌထောစ၊
 ရပ်သံဃ်လည်းဖြစ်သော၊ သုတ္တသစ၊ အိပ်သည်လည်းဖြစ်သော၊ ဇာဂ
 ရသစ၊ နိုးသည်လည်းဖြစ်သော၊ မေ၊ ငါ့အား၊ ဥာဏဒဿနံ၊ ဥာဏ်အမြင်
 သည်၊ သဘာဝံ၊ မပြတ်၊ သမိတံ၊ မစဲ၊ ပစ္စုပ္ပန်တံ၊ ရှေးရှုထင်၏၊ ဣတိ၊ ဤသို့၊
 အပရိသေသံ၊ အကြွင်းမရှိသည်ဟု ဆိုအပ်သော၊ ဥာဏဒဿနံ၊ ဥာဏ်

အမြင်ကို ပဋိစာနာတိ၊ ဝန်ခံ၏။ ဣတိ၊ ဤသို့။ အဝေါဝံ၊ ဆိုကုန်၏။ မဟာနာမ၊ မဟာနာမ်၊ သောအဟံ၊ ထိုငါသည်။ ဇေတံဝစံနံ၊ ဤဆိုလတ္တံ့ သောစကားကို။ အဝေါဝံ၊ မိန့်တော်မူ၏။ ကိံ၊ အဝေါဝံ၊ အဘယ်သို့ မိန့်တော်မူသနည်း။ ဘောနိဂန္တော၊ အနိဂန္တော၊ ပုဗ္ဗေ၊ ဂြေဟေ၊ ဘဝန္တံ၊ ကတံ၊ ပြုအပ်ပြီးသော။ ယံပါပကမ္မံ၊ အကြင်မကောင်းမှုကံသည်။ အတ္ထိ၊ ရှိ၏။ တံပါပကမ္မံ၊ ထိုမကောင်းမှုကံကို။ ကဿ၊ ကာယ၊ ကြမ်းထုစွာသော။ ဣမာယဒုက္ကရကာရိကာယ၊ ဤပြုနိုင်ခဲ့သောမတ်ထတ်နေခြင်း ထည်းဟူသောအကျင့်ဖြင့်။ နိဗ္ဗိ၊ ရေထ၊ ကုန်စေနိုင်မည်ကော။ မယံပနာ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤဆင်းရဲဖြူငြင်စွာကျင့်သော အရာ၌။ ဇေရဟိ၊ ယခုပစ္စုပ္ပန်၌။ ကာယေန၊ ကိုယ်ဖြင့်။ သံဝတာ၊ မကောင်းမှုကိုပိတ်ပင်ကုန်၏။ ဝါစာယ၊ နှုတ်ဖြင့်။ သံဝတာ၊ မကောင်းမှုကိုပိတ်ပင်ကုန်၏။ မနုဿ၊ စိတ်ဖြင့်။ သံဝတာ၊ မကောင်းမှုကိုပိတ်ပင်ကုန်၏။ ဣတိ၊ ဣမိနာနုယေန၊ ဤသို့သောနည်းဖြင့်။ အာယတိံ၊ နောင်အခါ၌။ ပါပသာကမ္မဿ၊ မကောင်းမှုကံကို။ တံအကရကံ၊ ထိုမပြုခြင်းသည်လည်းကောင်း။ ဣတိ၊ ဣမာယ၊ ဤသို့မပြုသဖြင့်။ ပုရကာနံ၊ အဟောင်းဖြစ်ကုန်သော။ ကမ္မာနံ၊ ကံတို့၏။ တပသာ၊ အကျင့်ဖြင့်။ ဗျန္တိ၊ ဘာဝေါ၊ ထင်သည်၏။ အဖြစ်သည်လည်းကောင်း။ နဝါနံ၊ အသစ်ဖြစ်ကုန်သော။ ကမ္မာနံ၊ ပစ္စုပ္ပန်ကံတို့ကို။ အကရတာ၊ မပြုခြင်းကြောင့်။ အာယတိံ၊ နောင်အခါ၌။ အနုဿဝေါ၊ မပွားခြင်းသည်လည်းကောင်း။ ဟောတိ၊ ဖြစ်၏။ အာယတိံ၊ နောင်အခါ၌။ အနဝံဿဝါ၊ မပွားခြင်းကြောင့်။ ကမ္မက္ခယော၊ ကံ၏ကုန်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ ကမ္မက္ခယာ၊ ကံ၏ကုန်ခြင်းကြောင့်။ ဒုက္ခက္ခယော၊ ဇာတိဒုက္ခ အစရှိသည်တို့၏ ကုန်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ ဒုက္ခက္ခယာ၊ ဒုက္ခ၏ကုန်ခြင်းကြောင့်။ ဝေဒနာက္ခယော၊ ဝေဒနာ၏ကုန်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ ဝေဒနာက္ခယာ၊ ဝေဒနာ၏ကုန်ခြင်းကြောင့်။ သဗ္ဗံ၊ အလုံးစုံသော။ ဒုက္ခံ၊ ဒုက္ခအပေါင်းသည်။ နိဗ္ဗိ၊ နိဗ္ဗိ၊ ပျောက်သည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ ဣတိ၊ ဤသို့။ အဝေါဝံ၊ ဆို၏။ အာဝုဿ၊ အရှင်ဂေါတမ၊ တဗ္ဗ၊ ထိုစကားကိုသာလျှင်။ အဗ္ဗာကံ၊ ငါတို့အား။ ရုက္ခတိစေဝ၊ နှစ်လည်းနှစ်သက်၏။ ခမတိစ၊ ယူလည်းယူ၏။ ဝောနစ၊ ကိုသို့သောစကားဖြင့်သာလျှင်။ အတ္ထမနာ၊ ငွင်းမြှောက်ကုန်သည်။ အပ္ပ၊ ဖြစ်ကုန်၏။ ဣတိ၊ ဤသို့။ အဝေါဝံ၊ ဆိုကုန်၏။ မဟာနာမ၊ မဟာနာမ်၊ ဧဝံ၊ ဣမတ္ထိံ ဝစနေ၊ ဤတဗ္ဗပနုစသော စကားကို။ ဝုတ္တေ၊ ဆိုအပ်သည်ရှိသော်။ ဝေဒနိဂန္တေ၊ ထိုနိဂန္တောကို။ အဟံ၊ ငါတို့သည်။ ဇေတံဝစံနံ၊ ထိုစကားကို။ အဝေါဝံ၊ မိန့်တော်မူ၏။ ကိံ၊ အဝေါဝံ၊ အဘယ်သို့မိန့်တော်မူသနည်း။ အာဝု

သောနိဂန္ထာ၊ ငါ့ရှင်နိဂန္ထတို့၊ တုဋေ၊ သင်တို့သည်၊ မယံ၊ ငါတို့သည်ကား၊
 ဝုဗ္ဗေဝ၊ ရှေးဘဝတို့၌သာလျှင်၊ အာဟုမေဝအာဟုမှာဝေ၊ မြစ်ကုန်ပြီးသည်
 သာလျှင်တည်း။ နာဟုမှာဝေ၊ မဖြစ်မူလည်းမဖြစ်ကုန်သေး။ ဣတိ၊ ဤသို့။
 ဇာနာထကိံပန၊ သိကုန်သလော၊ ဣတိ၊ ဤသို့၊ အဝေါဝံ၊ ဆို၏။ အာဝုသော၊
 ငါ့ရှင်ဂေါတမ၊ ဣဒံ၊ ဤသို့သောသိခြင်းသည်၊ နောဟိ၊ မဖြစ်သည်သာလျှင်
 တည်း။ ဣတိ၊ ဤသို့။ အာဟံသု၊ သျှောက်ကုန်၏။ အာဝုသောနိဂန္ထာ၊ ငါ့ရှင်
 နိဂန္ထတို့၊ တုဋေ၊ သင်တို့သည်၊ မယံ၊ ငါတို့သည်ကား၊ ဝုဗ္ဗေ၊ ရှေးသောဘဝ
 ၌၊ ပါပကမ္မံ၊ မကောင်းမှုကို။ အကရေမှေဝအကရေမှာဝေ၊ ပြုဘူးကုန်သည်
 သာလျှင်တည်း။ နာကရေမှာ၊ ပြုမူလည်းမပြုကုန်။ ဣတိ၊ ဤသို့။ ဇာနာထကိံ
 ပန၊ သိကုန်သလော၊ ဣတိ၊ ဤသို့၊ အဝေါဝံ၊ မိန့်တော်မူ၏။ အာဝုသော၊ ငါ့ရှင်
 ဂေါတမ၊ ဣဒံ၊ ဤသို့သိခြင်းသည်၊ နောဟိ၊ မဖြစ်သည်သာလျှင်တည်း။ ဣတိ၊
 ဤသို့၊ အာဟံသု၊ ဆိုကုန်၏။ အာဝုသောနိဂန္ထာ၊ ငါ့ရှင်နိဂန္ထတို့၊ တုဋေ၊ သင်
 တို့သည်၊ မယံ၊ ငါတို့ကား၊ ဧဂ္ဂပံဝါဧဂ္ဂပံဝါ၊ ဤသို့ဤသို့သဘောရှိသော၊
 ပါပကမ္မံဝါ၊ မကောင်းမှုကိုလည်း၊ အကရေမှာ၊ ပြုကုန်၏။ ဣတိ၊ ဤသို့။ ဇာနာထ
 ကိံပန၊ သိကုန်သလော၊ ဣတိ၊ ဧတံဝစနံ၊ ဤသို့သောစကားကို၊ အဝေါဝံ၊
 ဆိုတော်မူ၏။ အာဝုသော၊ ငါ့ရှင်ဂေါတမ၊ ဣဒံ၊ ဤသို့သိခြင်းသည်၊ နောဟိ၊
 မဖြစ်သည်သာလျှင်တည်း။ ဣတိ၊ ဤသို့။ အာဟံသု၊ ဆိုကုန်၏။ အာဝုသော
 နိဂန္ထာ၊ ငါ့ရှင်နိဂန္ထတို့၊ တုဋေ၊ သင်တို့သည်၊ ဧတ္ထကံ၊ ဤမျှလောက်သော၊
 ဒုက္ခံဝါ၊ ဒုက္ခသည်မူလည်း၊ နိဇ္ဇိဏ္ဏံ၊ ပျောက်ပြီး၊ ဧတ္ထကံ၊ ဤမျှလောက်သော၊
 ဒုက္ခံဝါ၊ ဒုက္ခသည်မူလည်း၊ နိဇ္ဇိဏ္ဏေ၊ ပျောက်ထွက်၊ ဧတ္ထန္တိ၊ ဤမျှ
 လောက်သော၊ ဒုက္ခေဝါ၊ ဒုက္ခသည်လည်း၊ နိဇ္ဇိဏ္ဏေ၊ ပျောက်သည်ရှိသော်၊
 သဗ္ဗံ၊ အလုံးစုံသော၊ ဒုက္ခံ၊ ဆင်းရဲအပေါင်းသည်၊ နိဇ္ဇိဏ္ဏံ၊ ပျောက်သည်။
 ဘိဝိဿတိ၊ ဖြစ်လတ္တံ့။ ဣတိ၊ ဤသို့။ ဇာနာထကိံပန၊ သိကုန်သလော၊ ဣတိ၊
 ဤသို့။ အဝေါဝံ၊ မိန့်တော်မူ၏။ အာဝုသော၊ ငါ့ရှင်ဂေါတမ၊ ဣဒံ၊ ဤသို့သိ
 ခြင်းသည်၊ နောဟိ၊ မဖြစ်သည်သာလျှင်တည်း။ ဣတိ၊ ဤသို့။ အာဟံသု၊
 ဆိုကုန်၏။ အာဝုသောနိဂန္ထာ၊ ငါ့ရှင်နိဂန္ထတို့၊ တုဋေ၊ သင်တို့သည်၊ ဒိဋ္ဌေဝ
 ဝေဗ္ဗေ၊ မျက်မှောက်သောကိုယ်၏အဖြစ်၌သာလျှင်၊ အကုသလာနံ၊ အကုသိုလ်
 ဖြစ်ကုန်သော၊ ဝေဗ္ဗာနံ၊ တရားတို့ကို၊ ပဟာနံ၊ ဖယ်ခြင်းကို၊ ကုသလာနံ၊
 ကုသိုလ်ဖြစ်ကုန်သော၊ ဝေဗ္ဗာနံ၊ တရားတို့ကို၊ ဥပသမ္ပဒံ၊ ပြည့်စုံစေခြင်းကို။
 ဇာနာထကိံပန၊ သိကုန်သလော၊ ဣတိ၊ ဤသို့။ အဝေါဝံ၊ မိန့်တော်မူ၏။
 အာဝုသော၊ ငါ့ရှင်ဂေါတမ၊ ဣဒံ၊ ဤသို့သိခြင်းသည်၊ နောဟိ၊ မဖြစ်သည်သာ

လျှင်တည်း။ ဣတိ။ ဤသို့။ အာဟံသု။ ဆိုကုန်၏။ အာဝုဿောနိဂန္တာ။ ငါ့ရှင်
 နိဂန္တာတို့။ တုဗ္ဗေ။ သင်တို့သည်။ မယံ။ ငါတို့ကား။ ပုဗ္ဗေ။ ရှေးတဝဒ္ဓိသာလျှင်။
 အဟုဗ္ဗာဇေ။ ဖြစ်ကုန်ပြီးသည်သာလျှင်တည်း။ နုစအဟုဗ္ဗာ။ ဖြစ်သည်မူလည်း
 မဖြစ်ကုန်။ ဣတိ။ ဤသို့။ နဇာနာထ။ မထိကုန်။ အာဝုဿောနိဂန္တာ။ ငါ့ရှင်
 နိဂန္တာတို့။ တုဗ္ဗေ။ သင်တို့သည်။ မယံ။ ငါတို့ကား။ ပုဗ္ဗေ။ ရှေးသောတဝဒ္ဓိ။
 ပါပကမ္ဘံ။ မကောင်းမှုကံကို။ အကရာမေဝ။ ပြုဘူးကုန်သည်သာလျှင်တည်း။
 နနာကရဗ္ဗာ။ ပြုဘူးကုန်၏။ ဣတိ။ ဤသို့။ နဇာနာထ။ မထိကုန်။ ဣတိ။ ဤသို့။
 အာဟံသု။ ဆိုကုန်၏။ အာဝုဿောနိဂန္တာ။ ငါ့ရှင်နိဂန္တာတို့။ တုဗ္ဗေ။ သင်တို့
 သည်။ မယံ။ ငါတို့ကား။ ဝေရူပံဝါဝေရူပံဝါ။ ဤသို့ဤသို့သဘောရှိသော။
 ပါပကမ္ဘံဝါ။ မကောင်းမှုကံကိုလည်း။ အကရဗ္ဗာ။ မပြုကုန်။ ဣတိ။ ဤသို့။
 နဇာနာထ။ မထိကုန်။ အာဝုဿောနိဂန္တာ။ ငါ့ရှင်နိဂန္တာတို့။ တုဗ္ဗေ။ သင်တို့
 သည်။ ဧတ္တကံ။ ဤမျှလောက်သော။ ဒုက္ခံဝါ။ ဒုက္ခသည်မူလည်း။ နိဇ္ဇန္တံ။
 ပျောက်ပြီး။ ဧတ္တကံ။ ဤမျှလောက်သော။ ဒုက္ခံဝါ။ ဒုက္ခသည်မူလည်း။ နိဇ္ဇရေ
 တဗ္ဗံ။ သျှောက်သတ္တံ။ ဧတ္တကမ္ပိ။ ဤမျှလောက်သော။ ဒုက္ခေဝါ။ ဒုက္ခသည်
 လည်း။ နိဇ္ဇန္တံ။ ပျောက်သည်ရှိသော်။ သဗ္ဗံ။ အလုံးစုံသော။ ဒုက္ခံ။ ဆင်းရဲ
 အပေါင်းသည်။ နိဇ္ဇန္တံ။ ပျောက်သည်။ ဘဝိဿတိ။ ဖြစ်သတ္တံ။ ဣတိ။ ဤသို့။
 နဇာနာထ။ မထိကုန်။ အာဝုဿောနိဂန္တာ။ ငါ့ရှင်နိဂန္တာတို့။ တုဗ္ဗေ။ သင်တို့
 သည်။ ဝိဇ္ဇေဝဓမ္မေ။ မျက်မှောက်သောကိုယ်၏အဖြစ်သွယ်လျှင်။ အကုသဏာ
 နံ။ အကုသိုလ်ဖြစ်ကုန်သော။ ဓမ္မာနံ။ တရားတို့ကို။ ပဟာနံ။ ပယ်ခြင်းကို။
 ကုသဏာနံ။ ကုသိုလ်ဖြစ်ကုန်သော။ ဓမ္မာနံ။ တရားတို့ကို။ ဥပသမ္ပဒံ။ ပြည့်စုံ
 စေခြင်းကို။ နဇာနာထ။ မထိကုန်။ ဣတိ။ ဣဒံအာနံ။ ဤသို့သောအကြောင်းကို
 မထိခြင်းသည်။ ကိရယဒိယိယာ။ အကယ်၍ဖြစ်ငြားအံ့။ အာဝုဿောနိဂန္တာ။
 ငါ့ရှင်နိဂန္တာတို့။ ဝေဝဓန္တေ။ ဤသို့သောအကြောင်းကို မထိသည်ရှိသော်။
 လောကေ။ သတ္တလောကန္တံ။ ယေဇနာ။ အကြင်လူတို့သည်။ လုဒ္ဓါ။ ကြမ်းကြုတ်
 သော အကျင့်ရှိကုန်၏။ လောဟိတပါဏိနော။ သတ္တဝါတို့ကို ညှဉ်းဆဲ၍
 သွေးအလိမ်းအလိမ်းကပ်သောလက်ရှိကုန်၏။ ကုရုရကမ္ပန္တာ။ ကြမ်းကြုတ်
 သော မာတုဏာတကစသောအမှုရှိကုန်၏။ တေဇနာ။ ထိုမကောင်းမှုအား
 ကြီးသောသူတို့သည်။ မနုဿေသု။ လူ့ပြည်တို့၌။ ပစ္စာဇာတာ။ တဘန်
 ဖြစ်အံ့ကုန်ပြီးသည်ရှိသော်။ တေဇနိဂန္တာယု။ ထိုနိဂန္တာတို့၌။ ပဗ္ဗဇန္တိ။ ရဟန်း
 ပြုကုန်သော။ ဣတိ။ ဤသို့။ အဝေါစ။ ဆိုတော်မူ၏။ အာဝုဿော။ အရှင်
 ဂေါတမ။ သုခေန။ ချမ်းသာကို ခံစားသဖြင့်။ သုခံ။ တချစ်သောချမ်းသာကို။

ဝုဇ္ဇေဒုက္ခန္ဓသုတ်။

နခေါအဓိဂန္ဓဗ္ဗံ၊ မရအပ်၊ ဒုက္ခန္ဓန္၊ ဆင်းရဲသဖြင့်၊ သုခံ၊ အထူးထူးသောချမ်းသာကို၊ အဓိဂန္ဓဗ္ဗံ၊ ရအပ်၏။ အာဂုဿောဂေါတမ၊ ငါ့ရှင်ဂေါတမ၊ သုခေန၊ ချမ်းသာသဖြင့်။ သုခံ၊ ချမ်းသာကို။ အဓိဂန္ဓဗ္ဗံ၊ ရအပ်သည်။ စေအဘပိဿ၊ အကယ်၍ ဖြစ်ငြားအံ့၊ ဧဝံသတိ။ ဤသို့သုခဖြင့် သုခကို ရသည်ရှိသော်၊ မဂဂေ၊ မဂဂတိုင်းကို အစိုးရသော၊ သေနိယော၊ များသောစစ်သည်ရှိသော၊ ဗိမ္ဗိသာရော၊ ဗိမ္ဗိသာရအမည်ရှိသော၊ ရာဇာ၊ မင်းသည်။ သုခံ၊ ချမ်းသာကို၊ အဓိဂစ္ဆေယျ၊ ရရာ၏။ မဂဂတော၊ မဂဂတိုင်းကို အစိုးရသော၊ သေနိယော၊ များသောစစ်သည်ရှိသော၊ ဗိမ္ဗိသာရော၊ ဗိမ္ဗိသာရအမည်ရှိသော၊ ရာဇာ၊ မင်းသည်။ အာယသ္မာတာဂေါတမေန၊ အရှင်ဂေါတမထက်၊ သုခပိဟာရီတရော၊ အလွန်ချမ်းသာစွာနေရ၏။ ဣတိ၊ ဤသို့သော သုခဖြင့် သုခကို မရကြသောကြောင့်။ အဗ္ဗါဏေံသေန၊ စင်စစ်သဖြင့်။ အာယသ္မန္တေတိန္ဒဂန္ဓေတိ၊ ငါတို့ဆရာအရှင်နိဂန္ဓတို့သည်။ သဟာသာ၊ အဆောတလျှင်၊ အပ္ပုဋ္ဌသင်္ခါ၊ မဆင်ခြင်မိ၍ သာလျှင်၊ ဝါစာ၊ စကားကို၊ ဘာသိတာ၊ ဆိုအပ်၏။ ဣတာသိတာ၊ အဘယ်သို့ ဆိုအပ် သနည်း။ အာဂုဿော ဂေါတမ၊ ငါ့ရှင်ဂေါတမ၊ သုခေန၊ ချမ်းသာသဖြင့်။ သုခံ၊ ချမ်းသာကို၊ နခေါအဓိဂန္ဓဗ္ဗံ၊ မရအပ်။ ဒုက္ခန္ဓန္၊ ဆင်းရဲသဖြင့်၊ သုခံ၊ ချမ်းသာကို၊ အဓိဂန္ဓဗ္ဗံ၊ ရအပ်၏။ အာဂုဿောဂေါတမ၊ အရှင်ဂေါတမ၊ သုခေနစ၊ ချမ်းသာသဖြင့်လည်း။ သုခံ၊ ချမ်းသာကို၊ အဓိဂန္ဓဗ္ဗံ၊ ရအပ်သည်။ စေအဘပိဿ၊ အကယ်၍ ဖြစ်ရာ၏၊ ဧဝံသတိ။ ဤသို့ဖြစ်သည်ရှိသော်၊ မဂဂေ၊ မဂဂတိုင်းကို အစိုးရသော၊ သေနိယော၊ များစွာသောစစ်သည်ရှိသော၊ ဗိမ္ဗိသာရော၊ ဗိမ္ဗိသာရအမည်ရှိသော၊ ရာဇာ၊ မင်းသည်။ သုခံ၊ ချမ်းသာကို၊ အဓိဂစ္ဆေယျ၊ ရရာ၏။ မဂဂေ၊ မဂဂတိုင်းကို အစိုးရသော၊ သေနိယော၊ များသောစစ်သည်ရှိသော၊ ဗိမ္ဗိသာရော၊ ဗိမ္ဗိသာရအမည်ရှိသော၊ ရာဇာ၊ မင်းသည်။ အာယသ္မာတာဂေါတမေန၊ အရှင်ဂေါတမထက်၊ သုခပိဟာရီတရော၊ အလွန်ချမ်းသာစွာနေရ၏။ ဣတိ၊ ဤသို့၊ ဘာသိတာ၊ ဆိုအပ်၏။ အဝိစ၊ စင်စစ်မူကား။ အဟမေဝ၊ ငါ့ကိုပင်လျှင်၊ တတ္ထထသ္မိံ အတ္ထေ၊ ထိုအနက်၌၊ ပဋိပုဋ္ဌိတဗ္ဗော၊ မေးအပ်၏။ ကိံ၊ ပဋိပုဋ္ဌိတဗ္ဗော၊ အဘယ်သို့မေးအပ်သနည်း။ အာယသ္မန္တေန၊ အရှင်နိဂန္ဓတို့၏။ မဂဂေ၊ မဂဂတိုင်းကို အစိုးရသော၊ သေနိယော၊ များသောစစ်သည်ရှိသော၊ ဗိမ္ဗိသာရော၊ ဗိမ္ဗိသာရအမည်ရှိသော၊ ရာဇာ၊ မင်းသည်လည်း။ သုခပိဟာရီ တရော၊ အလွန်ချမ်းသာစွာ နေရသော၊ အာယသ္မာဝါ ဂေါတမော၊ အရှင်ဂေါတမ သည်လည်း။ သုခပိဟာရီ

ထရော၊ အလွန်ချမ်းသာစွာနေရသလော။ ကောနုခေါ၊ အဘယ်သူသည်လျှင်၊
 သုခဂါဟာရထရော။ အလွန်ချမ်းသာစွာနေရသနည်း။ ဣတိ၊ ဤသို့၊ ပုစ္ဆိ
 တဗ္ဗော၊ မေးအပ်၏။ အာဝုသောဂေါတမ၊ ငါ့ရှင်ဂေါတမ၊ အဒ္ဓါ၊ မချွတ်၊
 အဓေတိ၊ ငါတို့သည်။ သဟသာ၊ အဆောတလျှင်၊ အပ္ပဒုံသင်္ခါ၊ မဆင်ခြင်
 မိ၍သာလျှင်၊ ဝါစာ၊ စကားကို၊ ဘာသိတာ၊ ဆိုအပ်၏။ ကိဘာသိတာ၊
 အဘယ်သို့ဆိုအပ်သနည်း။ အာဝုသောဂေါတမ၊ ငါ့ရှင်ဂေါတမ၊ သုခေန၊
 ချမ်းသာသဖြင့်၊ သုခံ၊ ချမ်းသာကို။ နခေါအဓိဂန္တဗ္ဗံ၊ မရအပ်၊ ရုက္ခေန၊ ဆင်းရဲ
 သဖြင့်၊ သုခံ၊ ချမ်းသာကို။ အဓိဂန္တဗ္ဗံ၊ ရအပ်၏။ အာဝုသောဂေါတမ၊ ငါ့ရှင်
 ဂေါတမ၊ သို့နေစေ၊ ချမ်းသာသဖြင့်လည်း။ သုခံ၊ ချမ်းသာကို၊ အဓိဂန္တဗ္ဗံ။
 ရအပ်သည်။ စေအဘိဿ၊ အကယ်၍ဖြစ်ငြားအံ့၊ ဧဝံသတိ၊ ဤသို့သုခဖြင့်
 သုခကိုရသည်ရှိသော်၊ မာဂစော၊ မဂဓတိုင်းကိုအစိုးရသော၊ သေနိယော၊
 များစွာသောစစ်သည်ရှိသော၊ ဗိမ္ဗိသာရော၊ ဗိမ္ဗိသာရအမည်ရှိသော၊ ရာဇာ၊
 မင်းသည်။ သုခံ၊ ချမ်းသာကို။ အဓိဂန္တဗ္ဗံ၊ ရအပ်၏။ မာဂစော၊ မဂဓတိုင်း
 ကိုအစိုးရသော၊ သေနိယော၊ များသောစစ်သည်ရှိသော၊ ဗိမ္ဗိသာရော၊ ဗိမ္ဗိ
 သာရအမည်ရှိသော၊ ရာဇာ၊ မင်းသည်။ အာယသ္မတာဂေါတမေန၊ အရှင်
 ဂေါတမထက်။ သုခဂါဟာရီတရော၊ အလွန်ချမ်းသာစွာနေရ၏။ ဣတိ၊ ဤသို့။
 ဘာသိတာ၊ ဆိုအပ်၏။ အဘိစ၊ စင်စစ်သော်ကား။ တံ၊ ထို။ ငါ့ကိုသာမေးအပ်
 ၏ဟူသောစကားကို။ တိဗ္ဗတေ၊ ထားဘိဦး။ ဣဒါနိဝိယရခေါဒ္ဓိလည်း။ မယံ၊
 ငါတို့သည်။ အာယသ္မန္တံ ဂေါတမံ၊ အရှင်ဂေါတမကို။ ပုစ္ဆာမ၊ မေးပါ
 ကုန်၏။ ကိပုစ္ဆာမ၊ အဘယ်သို့မေးကုန်အံ့နည်း။ အာယသ္မန္တံ၊ အရှင်နိဂန္တ
 တို့၏။ မာဂစော၊ မဂဓတိုင်းကို အစိုးရသော၊ သေနိယော၊ များသောစစ်
 သည်ရှိသော၊ ဗိမ္ဗိသာရော၊ ဗိမ္ဗိသာရအမည်ရှိသော၊ ရာဇာ၊ မင်းသည်
 မူလည်း။ သုခဂါဟာရီတရော၊ အလွန်ချမ်းသာစွာ နေရသလော။ အာယသ္မာ
 ဝါဂေါတမော၊ အရှင်ဂေါတမ သည်မူလည်း။ သုခဂါဟာရီတရော၊ အလွန်
 ချမ်းသာစွာနေရသလော။ ကောနုခေါ၊ အဘယ်သူသည်လျှင်၊ သုခဂါဟာရီ
 တရော၊ အလွန်ချမ်းသာစွာနေရသနည်း။ ဣတိ၊ ဤသို့၊ ပုစ္ဆာမ၊ မေးပါကုန်
 ၏။ အာဝုသောနိဂန္တော၊ ငါ့ရှင်နိဂန္တော့၊ ထေနတိ၊ ထိုသို့ဟပြီးကား။ တုဓေဝ၊
 သင်တို့၏ပင်လျှင်၊ တတ္ထ၊ ထိုအနက်၌၊ ပဒိုပုစ္ဆိဿာမိ၊ မေးတော်မူအံ့။
 ယော၊ အကြင် အခြင်းအရာဖြင့်၊ ဝေါတုမှာကံ၊ သင်တို့အား။ ခမယျ၊
 နှစ်သက်ရာ၏။ တထာ၊ ထိုအခြင်းအရာဖြင့်၊ နံအတ္ထံ၊ ထိုငါဆိုထွက်သော
 အနက်ကို၊ ဗျာကရေယျာထ၊ ဖြေကုန်လော။ အာဝုသောနိဂန္တော၊ ငါ့ရှင်နိဂန္တ

- ဝုဇ္ဇနက္ခန္ဓသုတ် -

တို့။ ထံဝစနံ။ ထိုငါဆိုလတ္တံ့ သောစကားကို။ တုဗ္ဗေ။ သင်တို့သည်။ ကိံ
မညထ။ အဘယ်သို့ အောက်မေ့ ကုန်သနည်း။ မာဂဓော။ မဂဓတိုင်းကို
အစိုးရသော။ သေနိယော။ များသောစစ်သည်ရှိသော။ ဗိဗ္ဗိသာရော။ ဗိဗ္ဗိသာရ
အမည်ရှိသော။ ရာဇာမင်းသည်။ ကာယေနးကိုယ်ဖြင့်။ အနိစ္စမာနော။ မတုန်
မထွပ်သည်ဖြစ်၍။ ဝါဝံ။ စကားကို။ အဘာသမာနော။ မဆိုမူ၍။ သတ္တရတ္တိဒိ
ဝါနိ။ ခုနစ်ညဉ့် ခုနစ်နေ့တို့ပတ်လုံး။ ဧကန္တသုပဋိသံဝေဒိ။ အခြားမရှိသုဝေဒ
ဒနာကိုခံစားထွက်။ ဝိဟရိတုံ။ နေခြင်းငှါ။ ပဟောတိ။ တတ်နိုင်ပါမည်လော။
ဣတိ။ ဤသို့။ အဟံ။ ငါသည်။ အဝေါဝံ။ ဆို၏။ အာသုသော။ ငါ့ရှင်ဂေါတမ။
ဣဒံ။ ဤခုနစ်ရက် ပတ်လုံးအခြားမရှိ သုကိုခံစားနိုင်၏ဟု ဖြေအံ့သော
အကြောင်းသည်။ နောတိ။ မသင့်သလျှင်ကတည်း။ ဣတိ။ ဤသို့။ အဝေါရံ။
ဆိုကုန်၏။ အာသုသောနိဂန္ဓာ။ ငါ့ရှင်နိဂန္ဓတို့။ ထံဝစနံ။ ထိုငါဆိုလတ္တံ့
သောစကားကို။ တုဗ္ဗေ။ သင်တို့သည်။ ကိံ မညထ။ အသို့ အောက်မေ့ကုန်
သနည်း။ မာဂဓော။ မဂဓတိုင်းကို အစိုးရသော။ သေနိယော။ များသော
စစ်သည်ရှိသော။ ဗိဗ္ဗိသာရော။ ဗိဗ္ဗိသာရအမည်ရှိသော။ ရာဇာမင်းသည်။
ကာယေနးကိုယ်ဖြင့်။ အနိစ္စမာနော။ မတုန်မထွပ်သည်ဖြစ်၍။ ဝါဝံ။ စကား
ကို။ အဘာသမာနော။ မဆိုသည်ဖြစ်၍။ သတ္တရတ္တိဒိဝါနိ။ ခြောက်ညဉ့်ခြောက်
နေ့တို့ပတ်လုံး။ (လ)။ ပဉ္စရတ္တိဒိဝါနိ။ ငါးညဉ့်ငါးနေ့တို့ပတ်လုံး။ စတ္တာရိရတ္တိ
ဒိဝါနိ။ လေးညဉ့်လေးနေ့တို့ပတ်လုံး။ တိဏိရတ္တိဒိဝါနိ။ သုံးညဉ့်သုံးနေ့တို့
ပတ်လုံး။ ဧေရတ္တိဒိဝါနိ။ နှစ်ညဉ့်နှစ်နေ့တို့ ပတ်လုံး။ ဧကံရတ္တိဒိဝံ။ တညဉ့်
ထနေ့ပတ်လုံး။ ဧကန္တသုပဋိသံဝေဒိ။ အခြားမရှိသုဝေဒဒနာကိုခံစားထွက်။
ဝိဟရိတုံ။ နေခြင်းငှါ။ ပဟောတိ။ တတ်နိုင်ပါမည်လော။ ဣတိ။ ဤသို့။ အဝေါ
ဝံ။ ဆို၏။ အာသုသော။ ငါ့ရှင်ဂေါတမ။ ဣဒံ။ ဤတရက်ပတ်လုံးအချားမရှိသု
ကိုခံစားနိုင်၏ ဟု ဖြေအံ့သော အကြောင်းသည်။ နောတိ။ မသင့်သည်သာ
လျှင်တည်း။ အာသုသောနိဂန္ဓာ။ ငါ့ရှင်နိဂန္ဓတို့။ အဟံ။ ငါသည်။ ကာယေနး
ကိုယ်ဖြင့်။ အနိစ္စမာနော။ မတုန်မထွပ်သည်ဖြစ်၍။ ဝါဝံ။ စကားကို။ အဘာသ
မာနော။ မဆိုမူ၍။ ဧကံရတ္တိဒိဝံ။ တညဉ့်ထနေ့ပတ်လုံး။ ဧကန္တသုပဋိသံဝေ
ဒိ။ အခြားမရှိသောသုဝေဒဒနာကိုခံစားထွက်။ ဝိဟရိတုံ။ နေခြင်းငှါ။ ပဟော
တိ။ တတ်နိုင်၏။ အာသုသော နိဂန္ဓာ။ ငါ့ရှင်နိဂန္ဓတို့။ ခေါ။ စင်စစ်။ အဟံ။
ငါဘုရားသည်။ ကာယေနးကိုယ်ဖြင့်။ အနိစ္စမာနော။ မတုန်ထွပ်သည်ဖြစ်၍။
ဝါဝံ။ စကားကို။ အဘာသမာနော။ မဆိုမူ၍။ ဧေရတ္တိဒိဝါနိ။ နှစ်ညဉ့်နှစ်နေ့တို့
ပတ်လုံး။ တိဏိရတ္တိဒိဝါနိ။ သုံးညဉ့်သုံးနေ့တို့ပတ်လုံး။ စတ္တာရိရတ္တိဒိဝါနိ။

လေးညဉ့်လေးနေ့တို့ပတ်လုံး၊ ပဉ္စရတ္တိဒိဝါနိ- ငါးညဉ့်နေ့တို့ပတ်လုံး၊ ဆရတ္တိဒိဝါနိ-
 ခြောက်နေ့တို့ပတ်လုံး၊ သတ္တရတ္တိဒိဝါနိ- ခုနစ်ညဉ့်ခုနစ်နေ့တို့ပတ်လုံး၊ ဧကန္တသုခံ-
 အခြားမရှိ သုခဝေဒနာကို၊ ပဋိသံဝေဒီ- ခံစားလျက်၊ ဝိဟရတုံ- နေခြင်းငှာ၊
 ပဟောမိ- စွမ်းနိုင်၏။ အာဝုသော နိဂန္ဓာ- ငါရှင်နိဂန္ဓတို့၊ တံ- ထိုငါဆိုလတ္တံ့သော
 စကားကို၊ ကိ မညထ- အသို့အောက်မေ့ကြကုန်သနည်း၊ ဧဝ သန္တေ- ဤသို့
 တနေ့မျှ အခြားမဲ့သုခကို ခံစားလျက်နေခြင်းငှာ မတတ်နိုင်သည်ရှိသော်၊ မာဂဓော-
 မဂဓတိုင်းကိုအစိုးရသော၊ သေနိယော- များသော စစ်သည်ရှိသော၊ ဗမ္မိသာရော-
 ဗမ္မိသာရအမည်ရှိသော၊ ရာဇာဝ- မင်းသည်မူလည်း၊ သုခဝိဟာရီတရော-
 အလွန်ချမ်းသာကို ခံစားလျက်နေရသလော၊ ကော- အဘယ်သူနည်း၊
 သုခဝိဟာရီတရော- အလွန်ချမ်းသာစွာ နေရသနည်း၊ ဣတိ- ဤသို့၊ ပုစ္ဆိ-
 မေးတော်မူ၏။ ဧဝံ သန္တေ- ဤသို့ဖြစ်သည်ရှိသော်။ အာယသ္မာ ဂေါတမော-
 အရှင်ဂေါတမသည်သာလျှင်၊ မာဂဓေန- မာဂဓတိုင်းကို အစိုးရသော၊
 သေနိယေန- များသော စစ်သည်ရှိသော်၊ ဗမ္မိသာရေန- ဗမ္မိသာရအမည်ရှိသော၊
 ရညာ- မင်းထက်၊ သုခဝိဟာရီတရော- လွန်စွာလျှင် သုခဝေဒနာကို လျှောက်ကုန်
 ၏။ ဣဒံ သုတ္တံ- ဤစူဠဒုက္ခက္ခန္ဓသုတ်ကို၊ ဘဂဝါ- မြတ်စွာဘုရားသည်၊ အဝေါစ-
 မိန့်တော်မူ၏။ မဟာနာမော- မဟာနာမ်မည်သော၊ သက္ကော- မြတ်စွာဘုရား၏၊
 ဘာသိတံ- ဟောတော်မူအပ်သော စကားကို၊ အဘိနန္ဒိ- ကောင်းလှ၏ဟု ဦးဖြင့်
 ရိုသေစွာ ညွတ်လျက်ခံလင့်၏။ ဣတိ- ဤသို့၊ သုတံ- ကြားအပ်ပါ၏။

စတုတ္ထံ- လေးခုမြောက်သော၊ စူဠဒုက္ခက္ခန္ဓသုတ္တန္တံ- စူဠဒုက္ခက္ခန္ဓသုတ်သည်၊
 နိဋ္ဌိတံ- ပြီးခြင်းသို့ရောက်ပြီ။

ဘန္တေ- အရှင်ဘုရားကဿပ၊ ဣဒံ သုတ္တံ- ဤအနုမာနသုတ်ကို၊ မေ
 မယာ- အကျွန်ုပ် အာနန္ဒာသည်၊ ဘဂဝတော- မြတ်စွာဘုရား၏၊ သမ္မုခါ-
 မျက်မှောက်တော်မူ၊ ဧဝံ- ဤသို့၊ သုတံ- ကြားအပ်ပါ၏။ ကိ သုတံ- အဘယ်သို့

ကြားအပ်ပါသနည်း။ ကြော်တပါးသော၊ သမယံ၊ အခါ၌၊ အာယသ္မာမဟာ
မောဂ္ဂလာနေ၊ အရှင်မဟာမောဂ္ဂလာန်သည်၊ တဂ္ဂေသု၊ တဂ္ဂတိုင်း၌၊ သုသု
မာရဂိဇေ၊ သုသုမာရဂိရိမြို့၌၊ မိဂဒါယေ၊ သားတို့အား၊ ဘေးမဲ့ပေးရာဖြစ်
သော၊ ဘောသကဇ္ဇဝနေ၊ ဘောသကဇ္ဇာမည်သောတော၌၊ ဝိဟရတိ၊ နေထော်
မူ၏။ တကြ၊ ထိုသို့နေထော်မူသောအခါ၌၊ ခေါ၊ စင်စစ်၊ အာယသ္မာမောဂ္ဂ
လာနေ၊ အရှင်မဟာ မောဂ္ဂလာန်သည်။ ဘိက္ခု၊ ရဟန်းတို့ကို၊ အာဂ္ဂသော၊
ဘိက္ခုဝေါဟ်၊ ငါ့ရှင်ရဟန်းတို့ဟူ၍၊ အာမန္တေ၊ ခေါ၏။ တေတိက္ခု၊ ထို
ရဟန်းတို့သည်၊ ခေါ၊ စင်စစ်၊ အာဂ္ဂသောတိ၊ အရှင်မောဂ္ဂလာန်ဟူ၍၊ အာယ
သ္မထောမဟာမောဂ္ဂလာန်သော၊ အရှင်မဟာမောဂ္ဂလာန်အား၊ ပစ္စသောသံ၊
ဝန်ခံကုန်၏။ အာယသ္မာမဟာမောဂ္ဂလာနေ၊ အရှင်မဟာမောဂ္ဂလာန်သည်
ထေဝံဝစံ၊ ဤစကားကို၊ အဂေါစ၊ ဆို၏။ ကိ၊ အဂေါစ၊ အဘယ်သို့ဆိုသနည်း။
အာဂ္ဂသော၊ ငါ့ရှင်တို့၊ ဘိက္ခု၊ ရဟန်းသည်၊ အာယသ္မန္တေ၊ အရှင်တို့သည်။
မံ၊ ငါ့ကို၊ ဝဇန္တေ၊ ဆိုဆုံးမကုန်သော၊ အတံ၊ ငါသည်၊ အာယသ္မန္တေ၊ အရှင်
တို့သည်၊ ဝစနိယာ၊ ဆိုဆုံးမအပ်သည်။ အဂ္ဂိ၊ ဖြစ်၏။ ဣတိ၊ ဤသို့။ ပဝါ၊ ရေ
တိ၊ တိတ်၏။ သောစ၊ ထိုသို့ဆုံးမပါဟု ဆိုသော ရဟန်းသည်ကား၊ ဗုဗ္ဗ
စော၊ ဆိုဆုံးမ နိုင်ခက်သော စကားရှိသည်။ ဒေါဝစဿ၊ ကရဏေဟိ၊
ဆိုနိုင်ခက်ခြင်းကို ပြုတတ်ကုန်သော၊ ဓမ္မေဟိ၊ ထရား တို့နှင့်၊ သမန္နာ
ဝဏော၊ ပြည့်စုံသည်။ အက္ခမော၊ သည်းခံခြင်းမရှိသည်။ အနုသာသနိ၊
ဆုံးမကမမြစ်ပဲ့ပြင်သွန်သင်သော စကားကို၊ အဗ္ဗဒက္ခိတာဂ္ဂါဟိ၊ အရိုအသေ
ယူထေမရှိသည်။ ဟောတိ၊ ဖြစ်၏။ အထေ၊ ထိုသို့အဆုံးအမကို အရိုအသေ
မယူသည်ရှိသော်၊ နံပုဂ္ဂံ၊ ထိုသို့မယူသော ပုဂ္ဂိုလ်ကို၊ သဗြဟ္မစရိ၊
သီတင်းသုံးဘော်တို့သည်။ ဝတ္တမ္ပံ၊ ဆိုဆုံးမအပ်သည်ကို။ နံစေတံမညန္တိ၊
အောက်မေ့သည်မအောက်မေ့ကုန်၊ အနုသာယိတမ္ပံ၊ အတန်ထလဲလဲဆုံးမ
ကမမြစ်အပ်သည်ကို၊ နံပုမညန္တိ၊ အောက်မေ့သည်မအောက်မေ့ကုန်၊ တထိ
ရဂ္ဂဏေ၊ ထိုပုဂ္ဂိုလ်၌၊ ဝိသာသဗ္ဗ၊ အကျမ်းဝင်ခြင်းသို့ထည်း၊ အာပဇ္ဇိတမ္ပံ၊
ရောက်အပ်သည်ကို၊ နံပုမညန္တိ၊ အောက်မေ့သည်မအောက်မေ့ကုန်၊ အာဂ္ဂ
သော၊ ငါ့ရှင်တို့၊ ဒေါဝစဿကရဏာ၊ ဆိုနိုင်ခဲခက်ခြင်း၏ အကြောင်းဖြစ်
ကုန်သော၊ ဓမ္မာ၊ ထရားတို့သည်။ ကထမေစ၊ အဘယ်သည်တို့နည်း။ အာဂ္ဂ
သော၊ ငါ့ရှင်တို့၊ ဣသောသနေ၊ ဤသာသနာတော်၌၊ ဘိက္ခု၊ ရဟန်းသည်။
ပါဝိဇစ္ဆာ၊ ယုတ်မာသော အလိုရွက်ရှိသည်။ ပါဝိကာနံ၊ ယုတ်မာကုန်
သော၊ ဣစ္ဆာနံ၊ မိမိ၌ထင်ရှားမရှိသော ကျေးဇူးကို ထောင့်ထခြင်းတို့၏။

ဝသံ၊ အလိုသို့၊ ဂတော၊ လိုက်သည်။ ဟောတိ၊ ဖြစ်၏။ အာသုသော၊ ငါ့ရှင်တို့၊
 ဘိက္ခု၊ ရဟန်းသည်။ ယံဝိယေနဓမ္မေန၊ အကြင်အကြောင်းဖြင့်လည်း။
 ပါဝိက္ခော၊ ယုတ်မာသော အလိုရမ္မက်ရှိသည်။ ပါဝိကာနံ၊ ယုတ်မာကုန်
 သော၊ ဣစ္ဆာနံ၊ မိမိ၌ထင်ရှားမရှိသော ကျေးဇူးကို ထောင့်တခြင်း တို့၏။
 ဝသံ၊ အလိုသို့၊ ဂတော၊ လိုက်သည်။ ဟောတိ၊ ဖြစ်၏။ အယံဝိဓမ္မော၊ ဤအ
 ကြောင်းသည်လည်း။ ဒေါဝစဿကရဏော၊ ဆိုနိုင်ခဲခက်ခြင်း၏အကြောင်း
 ဖြစ်သော၊ ဓမ္မော၊ တရားတည်း။ အာသုသော၊ ငါ့ရှင်တို့၊ ဝုန၊ ထာဘနံ၊ ပရံစ၊
 တပါးတုံလည်း။ ဘိက္ခု၊ ရဟန်းသည်။ အတ္တုက္ကံသကော၊ မိမိကိုယ်ကိုကား
 မြီးမြှောက်ပစ္စားထတ်သည်။ ပရဝန္တိ၊ သူတပါးတို့ကို ကားရှုတ်ချ၍ပြော
 နောထတ်သည်။ ဟောတိ၊ ဖြစ်၏။ အာသုသော၊ ငါ့ရှင်တို့၊ ဘိက္ခု၊ ရဟန်း
 သည်။ ယံဝိယေနဓမ္မေန၊ အကြင်အကြောင်းဖြင့်လည်း။ အတ္တုက္ကံသကော၊
 မိမိကိုယ်ကို မြီးမြှောက်ပစ္စား ထတ်သည်။ ပရဝန္တိ၊ သူတပါးတို့ကိုကား
 ရှုတ်ချ၍ပြောဟောထတ်သည်။ ဟောတိ၊ ဖြစ်၏။ အယံဝိဓမ္မော၊ ဤအကြောင်း
 သည်လည်း။ ဒေါဝစဿကရဏော၊ ဆိုနိုင်ခဲခက်ခြင်း၏ အကြောင်းဖြစ်
 သော၊ ဓမ္မော၊ တရားတည်း။ အာသုသော၊ ငါ့ရှင်တို့၊ ဝုန၊ ထာဘနံ၊ ပရံစ၊ တပါး
 တုံလည်း။ ဘိက္ခု၊ ရဟန်းသည်။ ဧကောဓနော၊ အမျက်ထွက် ထတ်သော
 အလေ့ရှိသည်။ ဧကောဓာဘိဘူတော၊ အမျက်ဒေါသသည် နှိပ်စက်အပ်သည်။
 ဟောတိ၊ ဖြစ်၏။ အာသုသော၊ ငါ့ရှင်တို့၊ ယံဝိယေနဓမ္မေန၊ အကြင်အကြောင်း
 ဖြင့်လည်း။ ဘိက္ခု၊ ရဟန်းသည်။ ဧကောဓနော၊ အမျက်ထွက်ထတ်သော
 အလေ့ရှိသည်။ ဧကောဓာဘိဘူတော၊ အမျက်ဒေါသသည် နှိပ်စက်အပ်
 သည်။ ဟောတိ၊ ဖြစ်၏။ အယံဝိဓမ္မော၊ ဤအကြောင်းသည်လည်း။ ဒေါဝစဿ
 ကရဏော၊ ဆိုနိုင်ခဲခက်ခြင်း၏အကြောင်းဖြစ်သော၊ ဓမ္မော၊ တရားတည်း။
 အာသုသော၊ ငါ့ရှင်တို့၊ ဝုန၊ ထာဘနံ၊ ပရံစ၊ တပါးတုံလည်း။ ဘိက္ခု၊ ရဟန်းသည်
 ဧကောဓနော၊ အမျက်ထွက် ထတ်သော အလေ့ရှိသည်။ ဧကောဓဟေတု။
 တကြိမ်အမျက်ထွက်ခြင်း အကြောင်းကြောင့်၊ ဥပနာဟိ၊ အကြိမ်ကြိမ်
 ရန်ညှိုးဖွဲ့သည်။ ဟောတိ၊ ဖြစ်၏။ အာသုသော၊ ငါ့ရှင်တို့၊ ဘိက္ခု၊ ရဟန်း
 သည်။ ယံဝိယေနဓမ္မေန၊ အကြင်အကြောင်းဖြင့်လည်း။ ဧကောဓနော၊ အမျက်
 ထွက်ထတ်သော အလေ့ရှိသည်။ ဧကောဓဟေတု။ တကြိမ်အမျက်ထွက်
 ခြင်အကြောင်းကြောင့်၊ ဥပနာဟိ၊ အကြိမ်ကြိမ်ရန်ညှိုးဖွဲ့သည်။ ဟောတိ၊
 ဖြစ်၏။ အယံဝိဓမ္မော၊ ဤအကြောင်းသည်လည်း။ ဒေါဝစဿကရဏော၊
 ဆိုနိုင်ခဲခက်ခြင်း၏အကြောင်းဖြစ်သော၊ ဓမ္မော၊ တရားတည်း။ အာသုသော၊

ငါ့ရှင်တို့၊ ပုန၊ တဘန်၊ ပရံစ၊ တပါးတုံလည်း၊ ဘိက္ခု၊ ရဟန်းသည်၊ ကောဓ
 နော၊ အမျက်ထွက်ထတ်သော အလေ့ရှိသည်၊ ကောဓဟေတု၊ တကြိမ်
 အမျက်ထွက်ခြင်း အကြောင်းကြောင့်၊ အဘိသင်္ဂီ၊ အလွန်အမျက်ဒေါသ၌
 ကပ်ငြိသည်၊ ဟောတိ၊ ဖြစ်၏၊ အာဂုဿော၊ ငါ့ရှင်တို့၊ ဘိက္ခု၊ ရဟန်းသည်၊
 ယံဝိယေန ဓမ္မေန၊ အကြင်အကြောင်းဖြင့်လည်း၊ ကောဓော၊ အမျက်ထွက်
 ထတ်သော အလေ့ရှိသည်၊ ကောဓဟေတု၊ တကြိမ်အမျက်ထွက်ခြင်းအ
 ကြောင်းကြောင့်၊ အဘိသင်္ဂီ၊ အလွန်အမျက်ဒေါသ၌ကပ်ငြိသည်၊ ဟောတိ၊
 ဖြစ်၏၊ အယံဝိပဗ္ဗော၊ ဤအကြောင်းသည်လည်း၊ ဒေါဝစဿ ကရဏော၊ ဆို
 နိုင်ခဲခက်ခြင်း၏အကြောင်းဖြစ်သော၊ ဓမ္မော၊ တရားတည်း၊ အာဂုဿော၊ ငါ
 ရှင်တို့၊ ပုန၊ တဘန်၊ ပရံစ၊ တပါးတုံလည်း၊ ဘိက္ခု၊ ရဟန်းသည်၊ ကောဓော၊ အ
 မျက်ထွက်ထတ်သော အလေ့ရှိသည်၊ ကောဿာမန္တံ၊ အမျက်ဒေါသ၌
 အနီးရှိသော၊ ဝါဝံ၊ စကားကို၊ နိစ္ဆုဓေကာ၊ မြွက်ဆိုပြောဟောထတ်သည်၊
 ဟောတိ၊ ဖြစ်၏၊ အာဂုဿော၊ ငါ့ရှင်တို့၊ ဘိက္ခု၊ ရဟန်းသည်၊ ယံဝိယေန ဓမ္မေန၊
 အကြင်အကြောင်းဖြင့်လည်း၊ ကောဓော၊ အမျက်ထွက်ထတ်သော အလေ့
 ရှိသည်၊ ကောဿာမန္တံ၊ အမျက်ဒေါသ၌ အနီးရှိသော၊ ဝါဝံ၊ စကားကို၊
 နိစ္ဆုဓေကာ၊ မြွက်ဆိုပြောဟောထတ်သည်၊ ဟောတိ၊ ဖြစ်၏၊ အယံဝိပဗ္ဗော၊
 ဤအကြောင်း သည်လည်း၊ ဒေါဝစဿ ကရဏော၊ ဆိုနိုင်ခဲခက်ခြင်း၏
 အကြောင်းဖြစ်သော၊ ဓမ္မော၊ တရားတည်း၊ အာဂုဿော၊ ငါ့ရှင်တို့၊ ပုန၊ တဘန်
 ပရံစ၊ တပါးတုံလည်း၊ စောဒကေန၊ စောဒက ရဟန်းသည်၊ ဝုဒ္ဓိတော၊
 စောဒနာအပ်သော၊ ဘိက္ခု၊ ရဟန်းသည်၊ စောဒကံ၊ စောဒနာသော ရဟန်းကို၊
 ပဋိပ္ပရတိ၊ ဆန့်ကျင်ဘက်ဖြစ်၍တည်၏၊ အာဂုဿော၊ ငါ့ရှင်တို့၊ စောဒကေန၊
 စောဒက ရဟန်းသည်၊ ဝုဒ္ဓိကော၊ စောဒနာအပ်သော၊ ဘိက္ခု၊ ရဟန်းသည်၊
 ဟံဝိယေန ဓမ္မေန၊ အကြင်အကြောင်းဖြင့်လည်း၊ စောဒကံ၊ စောဒနာသော
 ရဟန်းကို၊ ပဋိပ္ပရတိ၊ ဆန့်ကျင်ဘက်ဖြစ်၍တည်၏၊ အယံဝိပဗ္ဗော၊ ဤစော
 ဒနာတုံ စောဒနာခြင်း၏အကြောင်းသည်၊ ဒေါဝစဿ ကရဏော၊ ဆိုနိုင်
 ခဲခက်ခြင်း၏အကြောင်းဖြစ်သော၊ ဓမ္မော၊ တရားတည်း၊ အာဂုဿော၊ ငါ့ရှင်
 တို့၊ ပုန၊ တဘန်၊ ပရံစ၊ တပါးတုံလည်း၊ စောဒကေန၊ စောဒက ရဟန်းသည်၊
 ဝုဒ္ဓိတော၊ စောဒနာအပ်သော၊ ဘိက္ခု၊ ရဟန်းသည်၊ စောဒကံ၊ စောဒနာသော
 ရဟန်းကို၊ အပ္ပဿဒေတိ၊ ချုပ်ချယ်၏၊ အာဂုဿော၊ ငါ့ရှင်တို့၊ စောဒကေန၊
 စောဒနာသော ရဟန်းသည်၊ ဝုဒ္ဓိကော၊ စောဒနာအပ်သော၊ ဘိက္ခု၊ ရဟန်း
 သည်၊ စောဒကံ၊ စောဒနာသော ရဟန်းကို၊ ယံဝိပဗ္ဗော၊ အကြင်ကြောင့်

လည်း ချုပ်ချယ်၏။ အယံဝိဓမ္မော၊ ဤသို့ ချုပ်ချယ်ခြင်း၏ အကြောင်းသည်လည်း။ ဒေါဝစသာကရဏော၊ ဆိုနိုင်ခဲခက်ခြင်း၏ အကြောင်းဖြစ်သော၊ ဓမ္မော၊ တရားထည်း၊ အာဝဇ္ဇော၊ ငါ့ရှင်တို့၊ ပုန၊ တဘန်၊ ပရံ၊ တပါးတုံလည်း။ စောဒကေန၊ စောဒကရဟန်းသည်။ ဝုဒိတော၊ စောဒနာအပ်သော၊ ဘိက္ခု၊ ရဟန်းသည်။ စောဒကဿ၊ စောဒနာသောရဟန်းအား။ ပစ္စာရောပေတိ၊ တဘန်အာပတ်တင်ပြန်၏။ အာဝဇ္ဇော၊ ငါ့ရှင်တို့၊ စောဒကေန၊ စောဒကရဟန်းသည်။ ဝုဒိတော၊ စောဒနာအပ်သော၊ ဘိက္ခု၊ ရဟန်းသည်။ စောဒကဿ၊ စောဒနာသောရဟန်းအား။ ယံဝိယသ္မာ၊ အကြင်ကြောင့်လည်း။ ပစ္စာရောပေတိ၊ တဘန်အာပတ်သို့တင်ပြန်၏။ အယံဝိဓမ္မော၊ ဤတဘန်အာပတ်တင်ခြင်း၏ အကြောင်းသည်လည်း။ ဒေါဝစသာကရဏော၊ ဆိုနိုင်ခဲခက်ခြင်း၏ အကြောင်းဖြစ်သော။ ဓမ္မော၊ တရားထည်း၊ အာဝဇ္ဇော၊ ငါ့ရှင်တို့၊ ပုန၊ တဘန်၊ ပရံ၊ တပါးတုံလည်း။ ဘိက္ခု၊ ရဟန်းသည်။ စောဒကေန၊ စောဒကပုဂ္ဂိုလ်သည်။ ဝုဒိတော၊ စောဒနာအပ်သည်ဖြစ်၍။ အညေန၊ တပါးသော အကြောင်းဖြင့်။ အညံ၊ တပါးသော အကြောင်းကို။ ပနိစရတိ၊ ဖုံးထွင်း၏။ ဗဟိဒ္ဓါ၊ အပန္နိကထံ၊ စကားကို။ အပနာမေတိ၊ ပယ်၏။ ကောပဉ္စ၊ အမျက်ကိုလည်းကောင်း၊ ဒေါသဉ္စ၊ ထိုထက်အားကြီးသော အမျက်ကိုလည်းကောင်း၊ အပ္ပစ္စယဉ္စ၊ နှလုံးမသာခြင်းကိုလည်းကောင်း၊ ဝါတုကရောတိ၊ ထင်စွာပြု၏။ အာဝဇ္ဇော၊ ငါ့ရှင်တို့။ ယံဝိယသ္မာ၊ အကြင်ကြောင့်လည်း။ ဘိက္ခု၊ ရဟန်းသည်။ စောဒကေန၊ စောဒကသည်။ ဝုဒိတော၊ စောဒနာအပ်သည်ဖြစ်၍။ အညေန၊ တပါးသော အကြောင်းဖြင့်။ အညံ၊ တပါးသော အကြောင်းကို။ ပနိစရတိ၊ ဖုံးထွင်း၏။ ဗဟိဒ္ဓါ၊ အပန္နိကထံ၊ စကားကို။ အပနာမေတိ၊ ပယ်၏။ ကောပဉ္စ၊ အမျက်ကိုလည်းကောင်း။ ဒေါသဉ္စ၊ ထိုထက်အားကြီးသော အမျက်ကိုလည်းကောင်း။ အပ္ပစ္စယဉ္စ၊ နှလုံးမသာခြင်းကိုလည်းကောင်း။ ဝါတုကရောတိ၊ ထင်စွာပြု၏။ အယံဝိဓမ္မော၊ ဤစောဒနာတုံ စောဒနာခြင်း၏ အကြောင်းသည်လည်း။ ဒေါဝစသာကရဏော၊ ဆိုနိုင်ခဲခက်ခြင်း၏ အကြောင်းဖြစ်သော။ ဓမ္မော၊ တရားထည်း၊ အာဝဇ္ဇော၊ ငါ့ရှင်တို့၊ ပုန၊ တဘန်၊ ပရံ၊ တပါးတုံလည်း။ ဘိက္ခု၊ ရဟန်းသည်။ စောဒကေန၊ စောဒကသည်။ ဝုဒိတော၊ စောဒနာအပ်သည်ဖြစ်၍။ အပဒါနေနိ၊ မိမိအကျင့်ဖြင့်။ နသမ္မာယတိ၊ ပြေပြစ်အောင်မဆိုနိုင်။ အာဝဇ္ဇော၊ ငါ့ရှင်တို့။ ယံဝိယသ္မာ၊ အကြင်ကြောင့်။ ဘိက္ခု၊ ရဟန်းသည်။ စောဒကေန၊ စောဒကရဟန်းသည်။ ဝုဒိတော၊ စောဒနာအပ်သည်ဖြစ်၍။ အပဒါနေနိ၊ မိမိအကျင့်ဖြင့်။ နသမ္မာယတိ၊ ပြေပြစ်အောင်

မဆိုနိုင်၊ အယံဝိဓမ္မော၊ ဤစောဒနာတို့ စောဒနာခြင်း၏ အကြောင်းသည်
 လည်း၊ ဒေါဝစယကရဏော၊ ဆိုနိုင်ခဲခက်ခြင်း၏ အကြောင်းဖြစ်သော၊
 ဓမ္မော၊ တရားတည်း၊ အာဂုဿော၊ ငါ့ရှင်တို့၊ ပုန၊ ထာဘန်၊ ပရံစ၊ တပါးတုံ
 လည်း၊ ဘိက္ခု၊ ရဟန်းသည်၊ မက္ခိ၊ သူတပါးတို့၏ရုဏ်ကိုချေဖျောက်တတ်
 သည်၊ ပဇ္ဇာသိ၊ အပြိုင်ပြိုင်တတ်သည်၊ ဟောတိ၊ ဖြစ်၏၊ အာဂုဿော၊ ငါ့ရှင်တို့၊
 ယံဝိဓသ္မော၊ အကြင်ကြောင့်လည်း၊ ဘိက္ခု၊ ရဟန်းသည်၊ မက္ခိ၊ သူတပါးတို့
 ၏ရုဏ်ကိုချေဖျောက်တတ်သည်၊ ပဇ္ဇာသိ၊ အပြိုင်ပြိုင်တတ်သည်၊ ဟောတိ၊
 ဖြစ်၏၊ အယံဝိဓမ္မော၊ ဤတရားသည်လည်း၊ ဒေါဝစယကရဏော၊ ဆိုနိုင်
 ခဲခက်ခြင်း၏အကြောင်းဖြစ်သော၊ ဓမ္မော၊ တရားတည်း၊ အာဂုဿော၊ ငါ့ရှင်
 တို့၊ ပုန၊ ထာဘန်၊ ပရံစ၊ တပါးတုံလည်း၊ ဘိက္ခု၊ ရဟန်းသည်၊ ဣဿဂ္ဂီ၊
 သူတပါးတို့၏သာဘ်ကိုပြုရူတတ်သော သဘောရှိသည်၊ မစ္ဆရီ၊ မိမိစည်း
 စိပ်ကိုထွှန်ပက်တတ်သောသဘောရှိသည်၊ ဟောတိ၊ ဖြစ်၏၊ အာဂုဿော၊ ငါ
 ရှင်တို့၊ ယံဝိဓသ္မော၊ အကြင်ကြောင့်လည်း၊ ဘိက္ခု၊ ရဟန်းသည်၊ ဣဿဂ္ဂီ၊
 သူတပါးတို့၏သာဘ်ကို ပြုရူတတ်သောသဘော သဘောရှိသည်၊ မစ္ဆရီ၊
 မိမိစည်းစိပ်ကိုထွှန်ပက်တတ်သောသဘောရှိသည်၊ ဟောတိ၊ ဖြစ်၏၊ အယံ
 ဝိဓမ္မော၊ ဤတရားသည်လည်း၊ ဒေါဝစယကရဏော၊ ဆိုနိုင်ခဲခက်ခြင်း၏
 အကြောင်းဖြစ်သော၊ ဓမ္မော၊ တရားမည်၏၊ အာဂုဿော၊ ငါ့ရှင်တို့၊ ပုန၊
 ထာဘန်၊ ပရံစ၊ တပါးတုံလည်း၊ ဘိက္ခု၊ ရဟန်းသည်၊ သမ္မော၊ စဉ်းလဲ
 နောက်ကျစ်တတ်သည်၊ မာယာဝိ၊ မိမိအပြစ်ကို ဖုံးထွင်းခြင်းမာယာရှိ
 သည်၊ ဟောတိ၊ ဖြစ်၏၊ အာဂုဿော၊ ငါ့ရှင်တို့၊ ယံဝိဓသ္မော၊ အကြင်ကြောင့်
 လည်း၊ ဘိက္ခု၊ ရဟန်းသည်၊ သမ္မော၊ စဉ်းလဲ ကောက်ကျစ်တတ်သည်၊
 မာယာဝိ၊ မိမိအပြစ်ကိုဖုံးထွင်းခြင်းမာယာရှိသည်၊ ဟောတိ၊ ဖြစ်၏၊ အယံ
 ဝိဓမ္မော၊ ဤတရားသည်လည်း၊ ဒေါဝစယကရဏော၊ ဆိုနိုင်ခဲခက်ခြင်း၏
 အကြောင်းဖြစ်သော၊ ဓမ္မော၊ တရားမည်၏၊ အာဂုဿော၊ ငါ့ရှင်တို့၊ ပုန၊
 တာဘန်၊ ပရံစ၊ တပါးတုံလည်း၊ ဘိက္ခု၊ ရဟန်းသည်၊ ထဒ္ဓေါ၊ ခက်ထန်သည်၊
 အတိမာနိ၊ အလွန်သောမာန်ရှိသည်၊ ဟောတိ၊ ဖြစ်၏၊ အာဂုဿော၊ ငါ့ရှင်တို့၊
 ယံဝိဓသ္မော၊ အကြင်ကြောင့်၊ ဘိက္ခု၊ ရဟန်းသည်၊ ထဒ္ဓေါ၊ ခက်ထန်သည်၊
 အတိမာနိ၊ အလွန်သောမာန်ရှိသည်၊ ဟောတိ၊ ဖြစ်၏၊ အယံဝိဓမ္မော၊ ဤ
 တရားသည်လည်း၊ ဒေါဝစယကရဏော၊ ဆိုနိုင်ခဲခက်ခြင်း၏အကြောင်း
 ဖြစ်သော၊ ဓမ္မော၊ တရားမည်၏၊ အာဂုဿော၊ ငါ့ရှင်တို့၊ ပုန၊ ထာဘန်၊ ပရံစ၊
 တပါးတုံလည်း၊ ဘိက္ခု၊ ရဟန်းသည်၊ သန္တိဗ္ဗပရာမာသိ၊ မိမိ၏ ဘောက်ပြန်

ဘောအယူကိုဘောက်ပြန်သောအားဖြင့် သုံးသပ်ထတ်သည်။ အာဝေဒဂ္ဂါ
 တိ၊ ငှားသောအယူကိုမြဲစွာစွဲလမ်းတတ်သည်။ ဒုပ္ပဒိနိဿယဂ္ဂါ၊ စွန့်နိုင်ခဲ့သည်။
 ဟောတိ၊ ဖြစ်၏။ အာဝေဒယော၊ ငါ့ရှင်တို့၊ ယံဝိယသ္မာ၊ အကြင်ကြောင့်လည်း၊
 ဘိက္ခု၊ ရဟန်းသည်။ သန္တိဗ္ဗိပရာမာဘိ၊ မိမိ၏ ဘောက်ပြန်သော၊ အယူကို
 ဘောက်ပြန်သောအားဖြင့် သုံးသပ်ထတ်သည်။ အာဝေဒဂ္ဂါတိ၊ ငှားသော
 အယူကိုမြဲစွာ စွဲလမ်းတတ်သည်။ ဒုပ္ပဒိနိဿယဂ္ဂါ၊ စွန့်နိုင်ခဲ့သည်။ ဟောတိ၊
 ဖြစ်၏။ အယံဝိဝေဓော၊ ဤတရားသည်လည်း၊ ဒေါဝစဿကရဏော၊ ဆိုနိုင်
 ခဲခက်ခြင်း၏အကြောင်းဖြစ်သော၊ ဓမ္မော၊ တရားမည်၏။ အာဝေဒယော၊ ငါ့ရှင်
 တို့၊ ဣမေ၊ ဤဆိုခဲ့ပြီးသော တဆဲ့ခြောက်ပါးသော အကြောင်းတို့ကို၊ ဒေါ
 ဝေဿကရဏာ၊ ဆိုနိုင်ခဲခက်ခြင်းကိုပြုထုတ်ကုန်သော၊ ဓမ္မော၊ အကြောင်း
 တို့ဟူ၍၊ ဝုစ္ဆန္တိ၊ ဆိုအပ်ကုန်၏။ အာဝေဒယော၊ ငါ့ရှင်တို့၊ ဝိ၊ ငါ့ကို၊ အာ
 ယသ္မုန္တော၊ အရှင်တို့သည်၊ ဝေန္တု၊ ဆိုဆုံးမထော်မူပါကုန်ထော၊ အဟံ၊ ငါ
 သည်ကား၊ အာယသ္မုန္တေဟိ၊ အရှင်တို့သည်၊ ဝေဒိယော၊ ဆိုဆုံးမအပ်သော
 သူသည်။ အမိ၊ ဖြစ်ပါ၏။ ဣတိ၊ ဤသို့မူကား၊ ဘိက္ခု၊ ရဟန်းသည်။ နေဝေဝိ
 ပဝါရေတိ၊ အကယ်၍ကားမဘိတ်၏ရှင်၊ ဝ၊ ထိုသို့မဘိတ်သော်လည်း၊ သော
 ဘိက္ခု၊ ထိုရဟန်းသည်၊ သုဝစော၊ ဆိုဆုံးမလွယ်သည်၊ သောဝစဿကရ
 ဏေဟိ၊ ဆိုဆုံးမလွယ်ခြင်း၏ အကြောင်းဖြစ်ကုန်သော၊ ဓမ္မေဟိ၊ တရား
 တို့နှင့်၊ သမန္နာဝဏော၊ ပြည့်စုံသည်။ ဟောတိ၊ ဖြစ်၏။ ခမေ၊ သည်းခံခြင်း
 သဘောရှိသည်။ အနုသာသနိ၊ ဆုံးမကြောင်းဖြစ်သော စကားကို၊ ပဒက္ခိ
 ထဂ္ဂါတိ၊ အမြတ်အားဖြင့် ယူလေ့ရှိသည်။ ဟောတိ၊ ဖြစ်၏။ အထခေါ၊ ထို
 ဆိုသတ္တိသော တဆယ့်ခြောက်ပါးသော အကြောင်းတို့နှင့် ပြည့်စုံသည်
 ရှိသော်လည်းဘိက္ခု၊ ထိုရဟန်းကို၊ သဗြဟ္မစာရိ၊ ဘိဝံသ်သုံးတော်တို့သည်၊
 ဝတ္တဗ္ဗဓ္မေဝ၊ ဆိုအပ်သည်ကိုလည်း၊ မညန္တိ၊ အောက်မေ့ကုန်၏။ အနုသာသနိ
 ထဗ္ဗဓ္မ၊ ဆုံးမအပ်သည်ကိုလည်း၊ မညန္တိ၊ အောက်မေ့ကုန်၏။ ဝတ္ထိ၊ စပုဂ္ဂ
 လေ၊ ထိုသို့သောအကြောင်းနှင့် ပြည့်စုံသော ပုဂ္ဂိုလ်၌လည်း၊ ဝိဿာသံ၊
 အကျွမ်းဝင်ခြင်းသို့၊ အာပဇ္ဇိတဗ္ဗိ၊ ရောက်အပ်သည်ကို၊ မညန္တိ၊ အောက်
 မေ့ကုန်၏။ အာဝေဒယော၊ ငါ့ရှင်တို့၊ သောဝစဿကရဏာ၊ ဆိုဆုံးမလွယ်
 ခြင်း၏အကြောင်းဖြစ်ကုန်သော၊ ဓမ္မော၊ တရားတို့သည်၊ ကတမေဝ၊ အဘယ်
 သာဗျီတိနည်း၊ အာဝေဒယော၊ ငါ့ရှင်တို့၊ ဣဝေသာသနေ၊ ဤသောသနာတော်၌၊
 ဘိက္ခု၊ ရဟန်းသည်။ ပါဝိစ္ဆော၊ ယုတ်မာသောအလိုရမ္မက်ရှိသည်။ နဟော
 တိ၊ မဖြစ်၊ ပါဝိကာနံ၊ ယုတ်မာကုန်သော၊ ဣစ္ဆာနံ၊ မိမိ၌ထင်ရှားမရှိသော

ကျေးဇူးကို တောင့်တခြင်းတို့၏။ ဝသံ။ အလိုပျိုး၊ ဝပတာ။ လိုက်သည်။
 နဟောတိ။ မဖြစ်၊ အာဝဿော။ ငါ့ရှင်တို့။ ယံဝိယသ္မာ။ အကြင်ကြောင့်လည်း။
 ဘိက္ခု။ ရဟန်းသည်။ ပါဝိဇ္ဇော။ ယုတ်မာသော အလိုရွက်ရှိသည်။ နဟောတိ
 မဖြစ်၊ ပါဝိကာနံ။ ယုတ်မာကုန်သော။ ဣစ္ဆာနံ။ မိမိ၌ ထပ်ရှားမရှိသော ကျေး
 ဇူးကို တောင့်တခြင်းတို့၏။ ဝသံ။ အလိုပျိုး၊ ဝပတာ။ လိုက်သည်။ နဟောတိ။
 မဖြစ်၊ အယံဝိဇ္ဇော။ ဤအကြောင်းတရားသည်လည်း။ သောဝစဿကရဏော။
 ဆိုဆုံးမလွယ်ခြင်း၏အကြောင်းဖြစ်သော။ ဝဇ္ဇော။ ထရားတည်း။
 အာဝဿော။ ငါ့ရှင်တို့။ ဝုနုတဘာနံ။ ပရံစ။ ထပါးတုံလည်း။ ဘိက္ခု။ ရဟန်း
 သည်။ အနတ္တုက္ကံသကော။ မိမိကိုယ်ကိုကား ခြီးမြှောက်ပတ္တားခြင်းမရှိသည်။
 အပရဝန္တိ။ သူတပါးတို့ကိုကား ရှုတ်ချ၍ မပြောတတ်သည်။ ဟောတိ။ ဖြစ်
 ၏။ အာဝဿော။ ငါ့ရှင်တို့။ ယံဝိယသ္မာ။ အကြင်ကြောင့်လည်း။ ဘိက္ခု။ ရဟန်း
 သည်။ အနတ္တုက္ကံသကော။ မိမိကိုယ်ကိုကား ခြီးမြှောက် ပတ္တားခြင်းမရှိ
 သည်။ အပရဝန္တိ။ သူတပါး တို့ကိုကား ရှုတ်ချ၍ မပြောဟော တတ်
 သည်။ ဟောတိ။ ဖြစ်၏။ အယံဝိဇ္ဇော။ ဤအကြောင်းသည်လည်း။ သော
 ဝဇ္ဇဿကရဏော။ ဆိုဆုံးမလွယ်ခြင်း၏ အကြောင်း ဖြစ်သော။ ဝဇ္ဇော။
 ထရားတည်း။ အာဝဿော။ ငါ့ရှင်တို့။ ဝုနုတဘာနံ။ ပရံစ။ ထပါးတုံလည်း။
 ဘိက္ခု။ ရဟန်းသည်။ ကောဓနော။ အမျက်ထွက်တတ်သော အလေ့ရှိသည်။
 ကောဓာဘိဘူတော။ အမျက်ဒေါသသည် နှိပ်စက်အပ်သည်။ နဟောတိ။
 မဖြစ်၊ အာဝဿော။ ငါ့ရှင်တို့။ ယံဝိယသ္မာ။ အကြင်ကြောင့်လည်း။ ဘိက္ခု။
 ရဟန်းသည်။ ကောဓနော။ အမျက်ထွက်တတ်သော အလေ့ရှိသည်။ ကောဓာ
 ဘိဘူတော။ အမျက်ဒေါသသည် နှိပ်စက်အပ်သည်။ နဟောတိ။ မဖြစ်၊ အယံ
 ဝိဇ္ဇော။ ဤအကြောင်းသည်လည်း။ သောဝစဿကရဏော။ ဆိုဆုံးမလွယ်
 ခြင်း၏အကြောင်းဖြစ်သော။ ဝဇ္ဇော။ ထရားတည်း။ အာဝဿော။ ငါ့ရှင်တို့။
 ဝုနုတဘာနံ။ ပရံစ။ ထပါးတုံလည်း။ ဘိက္ခု။ ရဟန်းသည်။ ကောဓနော။ အမျက်
 ထွက်တတ်သော အလေ့ရှိသည်။ ကောဓဟေတု။ တကြိမ်အမျက်ထွက်ခြင်း
 အကြောင်းကြောင့်၊ ဥပနာတိ။ အကြိမ်ကြိမ် ရန်ညှိုးဖွဲ့သည်။ နဟောတိ။
 မဖြစ်၊ အာဝဿော။ ငါ့ရှင်တို့။ ဘိက္ခု။ ရဟန်းသည်။ အယံဝိဇ္ဇော။ ဤအကြောင်း
 သည်လည်း။ ကောဓနော။ အမျက်ထွက်တတ်သော အလေ့ရှိသည်။ ကောဓ
 ဟေတု။ တကြိမ်အမျက်ထွက်ခြင်းအကြောင်းကြောင့်၊ ဥပနာတိ။ အကြိမ်
 ကြိမ်ရန်ညှိုးဖွဲ့သည်။ နဟောတိ။ မဖြစ်၊ အယံဝိဇ္ဇော။ ဤအကြောင်းသည်
 သည်း။ သောဝစဿကရဏော။ ဆိုဆုံးမလွယ်ခြင်း၏အကြောင်းဖြစ်သော။

ဓမ္မော၊ တရားတည်း။ အာဝုဿော၊ ငါ့ရှင်တို့၊ ဝုန၊ တဘန်၊ ပရံစ၊ ထပါး
 တုံထည်း။ ဘိက္ခု၊ ရဟန်းသည်။ ကောဓနော၊ အမျက်ထွက်တတ်သောအလေ့
 ရှိသည်။ ကောဓဟေတု၊ တကြိမ်အမျက်ထွက်ခြင်း အကြောင်းကြောင့်၊
 အဘိသင်္ဂိ၊ အလွန်အမျက်ဒေါသ၌ကပ်ငြိသည်။ နဟောတိ၊ မဖြစ်၊ အာဝု
 ဿော၊ ငါ့ရှင်တို့၊ ယံဝိယသ္မာ၊ အကြင်ကြောင့်လည်း။ ဘိက္ခု၊ ရဟန်းသည်။
 ကောဓနော၊ အမျက်ထွက် တတ်သော အလေ့ရှိသည်။ ကောဓဟေတု၊
 တကြိမ်အမျက်ထွက်ခြင်းအကြောင်းကြောင့်၊ အဘိသင်္ဂိ၊ အလွန်အမျက်
 ဒေါသ၌ကပ်ငြိသည်။ နဟောတိ၊ မဖြစ်၊ အယံဝိဓမ္မော၊ ဤအကြောင်းသည်
 လည်း။ သောဝစဿကာရဏော၊ ဆိုဆုံးမ လွယ်ခြင်း၏ အကြောင်းဖြစ်
 သော၊ ဓမ္မော၊ တရားတည်း။ အာဝုဿော၊ ငါ့ရှင်တို့၊ ဝုန၊ တဘန်၊ ပရံစ၊ ထပါး
 တုံထည်း။ ဘိက္ခု၊ ရဟန်းသည်။ ကောဓနော၊ အမျက်ထွက်တတ်သော
 အလေ့ရှိသည်။ နဟောတိ၊ မဖြစ်၊ ကောဿမန္တံ၊ အမျက်ဒေါသလျှင်အနီး
 ရှိသော၊ ဝါစံ၊ စကားကို၊ နိဗ္ဗာဓေတော၊ မြက်ဆိုပြောဟော တတ်သည်။
 နဟောတိ၊ မဖြစ်၊ အာဝုဿော၊ ငါ့ရှင်တို့၊ ယံဝိယသ္မာ၊ အကြင်ကြောင့်လည်း။
 ဘိက္ခု၊ ရဟန်းသည်။ ကောဓနော၊ အမျက်ထွက်တတ်သောအလေ့ရှိသည်။
 နဟောတိ၊ မဖြစ်၊ ကောဿမန္တံ၊ အမျက်ဒေါသလျှင်အနီးရှိသော၊ ဝါစံ၊
 စကားကို၊ နိဗ္ဗာဓေတော၊ မြက်ဆိုပြောဟောတတ်သည်။ နဟောတိ၊ မဖြစ်၊ အ
 ယံဝိဓမ္မော၊ ဤအကြောင်းသည်လည်း။ သောဝစဿကာရဏော၊ ဆိုဆုံးမ
 လွယ်ခြင်း၏အကြောင်းဖြစ်သော၊ ဓမ္မော၊ တရားမည်၏။ အာဝုဿော၊ ငါ့ရှင်
 တို့၊ ဝုန၊ တဘန်၊ ပရံစ၊ ထပါးတုံထည်း။ ဘိက္ခု၊ ရဟန်းသည်။ စောဒကေန၊
 စောဒကရဟန်းသည်။ ဝုဒိတော၊ စောဒနာအပ်သည်ဖြစ်၍၊ စောဒကံ၊ စောဒ
 နာသောရဟန်းကို၊ နပဗ္ဗိပ္ပရတိ၊ စောဒနာတုံ မစောဒနာ၊ အာဝုဿော၊ ငါ့ရှင်တို့
 ယံဝိယသ္မာ၊ အကြင်ကြောင့်လည်း။ ဘိက္ခု၊ ရဟန်းသည်။ စောဒကေန၊
 စောဒနာသောရဟန်းသည်။ ဝုဒိတော၊ စောဒနာအပ်သည်ဖြစ်၍၊ စောဒကံ၊
 စောဒနာသောရဟန်းကို၊ နပဗ္ဗိပ္ပရတိ၊ မစောဒနာ၊ အယံဝိဓမ္မော၊ ဤအကြောင်း
 သည်လည်း။ သောဝစဿကာရဏော၊ ဆိုဆုံးမလွယ်ခြင်း၏ အကြောင်း
 ဖြစ်သော၊ ဓမ္မော၊ တရားတည်း။ အာဝုဿော၊ ငါ့ရှင်တို့၊ ဝုန၊ တဘန်၊ ပရံစ၊
 ထပါးတုံထည်း။ ဘိက္ခု၊ ရဟန်းသည်။ စောဒကေန၊ စောဒကရဟန်းသည်။
 ဝုဒိတော၊ စောဒနာအပ်သည်ဖြစ်၍၊ စောဒကံ၊ စောဒနာသောရဟန်းကို၊ နပဗ္ဗိ
 ဝုဒိတိ၊ မရှုတ်ချယ်၊ အာဝုဿော၊ ငါ့ရှင်တို့၊ ယံဝိယသ္မာ၊ အကြင်ကြောင့်၊
 ဘိက္ခု၊ ရဟန်းသည်။ စောဒကေန၊ စောဒကရဟန်းသည်။ ဝုဒိတော၊ စောဒနာ

သည်ဖြစ်၍၊ စောဒကံ၊ စောဒနာသောရဟန်းကို၊ နအပ္ပသာဒေတိ၊ မချုပ်ချယ်၊ အယံဝိဓမ္မော၊ ဤအကြောင်းသည်လည်း၊ သောဝစသာကာရဏော၊ ဆိုဆုံးမလွယ်ခြင်း၏အကြောင်းဖြစ်သော၊ ဓမ္မော၊ တရားတည်း၊ အာဝုဿော၊ ငါ့ရှင်တို့၊ ပုန၊ တဘန်၊ ပရံစ၊ တပါးတုံလည်း၊ ဘိက္ခု၊ ရဟန်းသည်၊ စောဒကေန၊ စောဒကရဟန်းသည်၊ စောဒနာအပ်သည်ဖြစ်၍၊ စောဒကဿ၊ စောဒနာသော ရဟန်းအား၊ နပစ္စာရောပေတိ၊ တဘန်အာပတ်ထိုမထင်၊ အာဝုဿော၊ ငါ့ရှင်တို့၊ ယံဝိယသ္မာ၊ အကြင်ကြောင့်၊ ဘိက္ခု၊ ရဟန်းသည်၊ စောဒကေန၊ စောဒကရဟန်းသည်၊ စောဒနာအပ်သည်ဖြစ်၍၊ စောဒကဿ၊ စောဒနာသောရဟန်းအား၊ နပစ္စာရောပေတိ၊ တဘန်အာပတ်ထိုမထင်၊ အယံဝိဓမ္မော၊ ဤအကြောင်း သည်လည်း၊ သောဝစသာကာရဏော၊ ဆိုဆုံးမလွယ်ခြင်း၏အကြောင်းဖြစ်သော၊ ဓမ္မော၊ တရားတည်း၊ အာဝုဿော၊ ငါ့ရှင်တို့၊ ပုန၊ တဘန်၊ ပရံစ၊ တပါးတုံလည်း၊ ဘိက္ခု၊ ရဟန်းသည်၊ စောဒကေန၊ စောဒကရဟန်းသည်၊ စောဒနာအပ်သည်ဖြစ်၍၊ အညေန၊ တပါးသောအကြောင်းဖြင့်၊ အညံ၊ တပါးသောအကြောင်းကို၊ နပဋိစရတိ၊ မဖုံးထွင်း၊ ဗဟိဒ္ဓါ၊ အပဋ္ဌိ၊ ကထံ၊ စကားကို၊ နအပနာမေတိ၊ မပယ်၊ ကောပဉ္စ၊ အမျက်ကိုလည်းကောင်း၊ ဒေါသဉ္စ၊ ထိုထက်ကြီးသော အမျက်ကိုလည်းကောင်း၊ အပ္ပစ္စယဉ္စ၊ နှလုံးမသာခြင်းကိုလည်းကောင်း၊ နပါတုကရောတိ၊ ထင်စွာမပြု၊ အာဝုဿော၊ ငါ့ရှင်တို့၊ ယံဝိယသ္မာ၊ အကြင်ကြောင့်လည်း၊ ဘိက္ခု၊ ရဟန်းသည်၊ စောဒကေန၊ စောဒကရဟန်းသည်၊ စောဒနာအပ်သည်ဖြစ်၍၊ အညေန၊ တပါးသောအကြောင်းဖြင့်၊ အညံ၊ တပါးသောအကြောင်းကို၊ နပဋိစရတိ၊ မဖုံးထွင်း၊ ဗဟိဒ္ဓါ၊ အပဋ္ဌိ၊ ကထံ၊ စကားကို၊ နအပနာမေတိ၊ မပယ်၊ ကောပဉ္စ၊ အမျက်ကိုလည်းကောင်း၊ ဒေါသဉ္စ၊ ထိုထက်ကြီးသော အမျက်ကိုလည်းကောင်း၊ အပ္ပစ္စယဉ္စ၊ နှလုံးမသာခြင်းကိုလည်းကောင်း၊ နပါတုကရောတိ၊ ထင်စွာမပြု၊ အယံဝိဓမ္မော၊ ဤအကြောင်းသည်လည်း၊ သောဝစသာကာရဏော၊ ဆိုဆုံးမလွယ်ခြင်း၏အကြောင်းဖြစ်သော၊ ဓမ္မော၊ တရားတည်း၊ အာဝုဿော၊ ငါ့ရှင်တို့၊ ပုန၊ တဘန်၊ ပရံစ၊ တပါးတုံလည်း၊ ဘိက္ခု၊ ရဟန်းသည်၊ စောဒကေန၊ စောဒကရဟန်းသည်၊ စောဒနာအပ်သည်ဖြစ်၍၊ အပဒါနေ၊ မိမိအကျင့်၌၊ သံပါယတိ၊ ဖြစ်ပြင်အောင်ဆိုနိုင်၏၊ အာဝုဿော၊ ငါ့ရှင်တို့၊ ဘိက္ခု၊ ရဟန်းသည်၊ ယံဝိယသ္မာ၊ အကြင်ကြောင့်လည်း၊ စောဒကေန၊ စောဒကရဟန်းသည်၊ စောဒနာအပ်သည်ဖြစ်၍၊ အပဒါနေ၊ မိမိအကျင့်၌၊ သံပါ

ယတိ၊ ပြေပြစ်အောင်ဆိုနိုင်၏။ အယံဝိဓမ္မော၊ ဤအကြောင်းသည်လည်း။ သောဝစဿကရဏော၊ ဆိုဆုံးမလွယ်ခြင်း၏ အကြောင်းဖြစ်သော၊ ဓမ္မော၊ တရားတည်း။ အာသုသော၊ ငါ့ရှင်တို့၊ ဝုန၊ တတန်း၊ ပရံစ၊ တပါးတုံလည်း။ ဘိက္ခု၊ ရဟန်းသည်။ အမက္ခိ၊ သူတပါးတို့၏ ဂုဏ်ကျေးဇူးကို မချေပျောက် တတ်သည်။ အပဇ္ဇာဘိ၊ အပြိုင်မပြုတတ်သည်။ ဟောတိ၊ ဖြစ်၏။ အာသုသော၊ ငါ့ရှင်တို့၊ ဘိက္ခု၊ ရဟန်းသည်။ ယံဝိယသ္မာ၊ အကြင်ကြောင့်လည်း။ အမက္ခိ၊ သူတပါးတို့၏ ဂုဏ်ကျေးဇူးကို မခြေ ပျောက်တတ်သည်။ အာပဇ္ဇာဘိ၊ အပြိုင်မပြုတတ်သည်။ ဟောတိ၊ ဖြစ်၏။ အယံဝိဓမ္မော၊ ဤအကြောင်းသည် လည်း။ သောဝစဿ ကရဏော၊ ဆိုဆုံးမ လွယ်ခြင်း၏ အကြောင်းဖြစ် သော၊ ဓမ္မော၊ တရားတည်း။ အာသုသော၊ ငါ့ရှင်တို့၊ ဝုန၊ တတန်း၊ ပရံစ၊ တပါးတုံလည်း။ ဘိက္ခု၊ ရဟန်းသည်။ အနိဿုကိ၊ သူတပါးတို့၏ ထာတ် ကို မဖြူရူတတ်သော သဘောရှိသည်။ အမစ္ဆရိ၊ မိမိ၏ စည်းစိမ်ကို မလျှို့ ဝှက်တတ်သော သဘောရှိသည်။ ဟောတိ၊ ဖြစ်၏။ အာသုသော၊ ငါ့ရှင်တို့၊ ဘိက္ခု၊ ရဟန်းသည်။ ယံဝိယသ္မာ၊ အကြင် ကြောင့်လည်း။ အနိဿုကိ၊ သူတပါးတို့၏ ထာတ်ကို မဖြူရူတတ်သော သဘောရှိသည်။ အမစ္ဆရိ၊ မိမိစည်းစိမ်ကို မလျှို့ဝှက်တတ်သော သဘောရှိသည်။ ဟောတိ၊ ဖြစ်၏။ အယံဝိဓမ္မော၊ ဤအကြောင်းသည်လည်း။ သောဝစဿ ကရဏော၊ ဆို ဆုံးမလွယ်ခြင်း၏ အကြောင်းဖြစ်သော၊ ဓမ္မော၊ တရားတည်း။ အာသုသော၊ ငါ့ရှင်တို့၊ ဝုန၊ တတန်း၊ ပရံစ၊ တပါးတုံလည်း။ ဘိက္ခု၊ ရဟန်းသည်။ အာသုဇ္ဈော၊ မစဉ်းလဲသည်။ အမာယာဝိ၊ မိမိအပြစ်ကို ဖုံးထွင်းခြင်းမာယာ မရှိသည်။ ဟောတိ၊ ဖြစ်၏။ အာသုသော၊ ငါ့ရှင်တို့၊ ဘိက္ခု၊ ရဟန်းသည်။ ယံဝိယသ္မာ၊ အကြောင်းကြောင့်လည်း။ အာသုဇ္ဈော၊ မစဉ်းလဲသည်။ အမာ ယာဝိ၊ မိမိအပြစ်ကို ဖုံးထွင်းခြင်း မာယာ မရှိသည်။ ဟောတိ၊ ဖြစ်၏။ အယံဝိဓမ္မော၊ ဤအကြောင်းသည်လည်း။ သောဝစဿကရဏော၊ ဆိုဆုံး မလွယ်ခြင်း၏ အကြောင်းဖြစ်သော၊ ဓမ္မော၊ တရားတည်း။ အာသုသော၊ ငါ့ရှင်တို့၊ ဝုန၊ တတန်း၊ ပရံစ၊ တပါးတုံလည်း။ ဘိက္ခု၊ ရဟန်းသည်။ အ ထဇ္ဈေါ၊ မခက်ထန်သည်။ အနုတိမာနိ၊ အလွန်သောမာန်မရှိသည်။ ဟောတိ၊ ဖြစ်၏။ အာသုသော၊ ငါ့ရှင်တို့၊ ဘိက္ခု၊ ရဟန်းသည်။ ယံဝိယသ္မာ၊ အကြင် ကြောင့်လည်း။ အထဇ္ဈေါ၊ မခက်ထန်သည်။ အနုတိမာနိ၊ နည်းသောမာန် ရှိသည်။ ဟောတိ၊ ဖြစ်၏။ အယံဝိဓမ္မော၊ ဤအကြောင်းသည်လည်း။ သောဝ စဿကရဏော၊ ဆိုဆုံးမလွယ်ခြင်း၏ အကြောင်းဖြစ်သော၊ ဓမ္မော၊ တရား

ထည်း၊ အာဂုဿော၊ ငါ့ရှင်တို့၊ ဝုန၊ တဘနံ၊ ပရံစးတပါးတုံထည်း၊ ဘိက္ခု၊
ရဟန်းသည်၊ သန္တိဗ္ဗိပရာမာသိ၊ မိမိ၏ဘောက်ပြန်သော အယူကိုဘောက်
ပြန်သော အားဖြင့်သုံးသပ်တတ်သည်။ အနာဝေနဂ္ဂါတိ၊ မှားသော အယူကို
မြဲဖြောမစွဲလမ်း ထတ်သည်။ သုပ္ပဋိနိဿ၊ ဤကောင်းစွာစွန့်နိုင်သည်။ ဟော
တိ၊ ဖြစ်၏။ အာဂုဿော၊ ငါ့ရှင်တို့၊ ဘိက္ခု၊ ရဟန်းသည်၊ ဝံဝိယသ္မာ၊ အကြင်
ကြောင့်ထည်း၊ အသန္တိဗ္ဗိ အပရာမာသိ၊ မိမိ၏ဘောက်ပြန်သော အယူကို
ဘောက်ပြန်သော အားဖြင့်မသုံးသပ်တတ်သည်။ အနာဝေနဂ္ဂါတိ၊ မှားသော
အယူကိုမြဲဖြောမစွဲလမ်း ထတ်သည်။ သုပ္ပဋိနိဿ၊ ဤကောင်းစွာစွန့်နိုင်သည်
ဟောတိ။ ဖြစ်၏။ အယံဝိဝေဓော၊ ဤအကြောင်းသည်ထည်း၊ သောဝစဿ
ကရဏော၊ ဆိုဆုံးမ လွယ်ခြင်း၏ အကြောင်းဖြစ်သော၊ ဝေဓော၊ တရား
တည်း၊ အာဂုဿော၊ ငါ့ရှင်တို့၊ ဣမေ၊ ဤဆိုအပ်ခဲ့ပြီးသော တဆဲ့ခြောက်ပါး
သော အကြောင်းတို့ကို၊ သောဝစဿ ကရဏော၊ ဆိုဆုံးမ လွယ်ခြင်းကို
ပြုတတ်ကုန်သော၊ ဝေဓော၊ အကြောင်းတို့ဟူ၍၊ ဝုပ္ပန္တိ၊ ဆိုအပ်ကုန်၏။ အာဂု
ဿော၊ ငါ့ရှင်တို့၊ တတြ၊ ထိုတဆဲ့ခြောက်ပါးသော တရားတို့၌၊ ဘိက္ခုနာ၊
ရဟန်းသည်၊ အတ္တနာ၊ မိမိသည်သာလျှင်၊ အတ္တနံ၊ မိမိကိုယ်ကို၊ ဧံ၊
ဤဆိုလတ္တံ့ သောနည်းဖြင့်၊ အနုမာနိတဗ္ဗံ၊ နိုင်းယှဉ်အပ်၏။ ကိန္ဒမာနိတဗ္ဗံ၊
အဘယ်သို့နိုင်းယှဉ်အပ်သနည်း၊ ဟောယံဝုဂ္ဂဏော၊ အကြင်ပုဂ္ဂိုလ်သည်၊
ပါဝိစ္ဆော၊ ယုတ်မာသော အလိုရမ္မက်ရှိ၏။ ပါပကာနံ၊ ယုတ်မာကုန်သော၊
ဣစ္ဆာနံ၊ မိမိ၌ထင်ရှားမရှိသော ကျေးဇူးကိုတောင့်တခြင်းတို့၏။ ဝသံ၊ အလို
သို့၊ ဂတော၊ ရောက်၏။ အယံဝုဂ္ဂဏော၊ ဤပုဂ္ဂိုလ်ကို၊ မေမဟာ၊ ငါသည်၊ အပ္ပိ
ယော၊ မချစ်အပ်သည်။ အမနာပေါ၊ မနှစ်သက်အပ်သည်။ စေဟောတိ၊
အကယ်၍ဖြစ်ငြားအံ့၊ အဟံစော၊ ငါသည်ပင်လျှင်၊ ပါဝိစ္ဆော၊ ယုတ်မာသည်
ပါပကာနံ၊ ယုတ်မာကုန်သော၊ ဣစ္ဆာနံ၊ မိမိ၌ ထင်ရှားရှိသော ကျေးဇူးကို
တောင့်တခြင်းတို့၏။ ဝသံ၊ အလိုသို့၊ ဂတော၊ လိုက်သည်။ အသယံ၊ ဖြစ်ရာ
၏၊ ဧဝံသတိ၊ ဤသို့လိုက်သည်ရှိသော်၊ အဟံဝိ၊ ငါသည်ထည်း၊ ပရေသံ၊
သူတပါးတို့အား၊ အပ္ပိဂယော၊ မချစ်အပ်သည်။ အမနာပေါ၊ မနှစ်သက်အပ်
သည်။ အသယံ၊ ဖြစ်ရာ၏။ ဣတိ၊ ဤသို့၊ အနုမာနိတဗ္ဗံ၊ နိုင်းယှဉ်အပ်၏။
အာဂုဿော၊ ငါ့ရှင်တို့၊ ဧဝံ၊ ဤသို့ဆိုခဲ့ပြီးသောနည်းဖြင့်၊ ဇာနန္တေန၊ ထိုသော၊
ဘိက္ခုနာ၊ ရဟန်းသည်၊ အဟံ၊ ငါသည်ကား၊ ပါဝိစ္ဆော၊ ယုတ်မာသော အလို
ရမ္မက်ရှိသည်၊ နဘာဝိသာယမိ၊ မဖြစ်အံ့၊ ပါပကာနံ၊ ယုတ်မာကုန်သော၊ ဣစ္ဆာ
နံ၊ မိမိ၌ထင်ရှားမရှိသော ကျေးဇူးကိုတောင့်တခြင်းတို့၏။ ဝသံ၊ အလိုသို့။

ဂတော၊ လိုက်သည်။ နဘဝိဿာမိ၊ မဖြစ်အံ့၊ ဣတိ၊ ဤသို့။ ဝိတ္တံ၊ ဝိတ်ကို၊ ဥပ္ပါဒေတဗ္ဗံ၊ အခါခပ်သိမ်း ဖြစ်စေအပ်၏။ ဧဝံ၊ စင်စစ်၊ ယောယံပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်၊ အတ္တုက္ကံသကော၊ မိမိကိုယ်ကို ပြီးမြောက်ပစ္စား တတ်၏။ ပရဝန္တိ၊ သူတပါးတို့ကို ရှုတ်ချတတ်၏။ အယံပုဂ္ဂလော၊ ဤပုဂ္ဂိုလ် ကို၊ မေမယာ၊ ငါသည်၊ အပ္ပိယော၊ မချစ်အပ်သည်၊ အမနာပေါ၊ မနှစ်သက် အပ်သည်၊ စေဟောတိ၊ အကယ်၍ ဖြစ်အံ့၊ အဟဉ္ဇေဝ၊ ငါသည်ပင်လျှင်၊ ခေါ ပန၊ စင်စစ်၊ အတ္တုက္ကံသကော၊ မိမိကိုယ်ကိုပြီးမြောက်ပစ္စားသည်။ ပရဝန္တိ၊ သူတပါးတို့ကို ရှုတ်ချတတ်သည်။ အသံ၊ ဖြစ်ရာ၏။ ဧဝံ၊ ဤသို့ဖြစ် သည်ရှိသော်၊ အဟံဝိ၊ ငါသည်လည်း၊ ပရေသံ၊ သူတပါးတို့အား၊ အပ္ပိယော၊ မချစ်အပ်သည်၊ အမနာပေါ၊ မနှစ်သက်အပ်သည်။ အသံ၊ ဖြစ်ရာ၏။ ဣတိ၊ ဤသို့။ အနုမာနိတဗ္ဗံ၊ နှိုင်းယှဉ်အပ်၏။ အာဂုဿော၊ ငါရှင်တို့၊ ဧဝံ၊ ဤသို့ဆိုခဲ့ပြီးသောနည်းဖြင့်၊ ဇာနန္တေန၊ သိသော၊ ဘိက္ခုနာ၊ ရဟန်းသည်။ အတ္တုက္ကံသကော၊ မိမိကိုယ်ကိုပြီးမြောက် မပစ္စားတတ်သည်။ အပရ ဝန္တိ၊ သူတပါးတို့ကိုမရှုတ်ချတတ်သည်။ ဘဝိဿာမိ၊ မဖြစ်အံ့၊ ဣတိ၊ ဤသို့။ ဝိတ္တံ၊ ဝိတ်ကို၊ ဥပ္ပါဒေတဗ္ဗံ၊ အခါခပ်သိမ်းဖြစ်စေအပ်၏။ ဧဝံ၊ ယောယံပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်၊ ကောဓနော၊ အမျက်ထွက်တတ်သောအလေ့ရှိသည်။ ကောဓာဘိဘူတော၊ အမျက်ဒေါသသည်နှိပ်စက်အပ်သည်။ အသံ၊ ဖြစ်ရာ ၏။ အယံပုဂ္ဂလော၊ ဤယုတ်မာသောပုဂ္ဂိုလ်ကို၊ မေမယာ၊ ငါသည်၊ အပ္ပိယော မချစ်အပ်သည်။ အမနာပေါ၊ မနှစ်သက်အပ်သည်။ စေဟောတိ၊ အကယ်၍ ဖြစ်အံ့၊ အဟဉ္ဇေဝ၊ ငါသည်ပင်လျှင်၊ ခေါပန၊ စင်စစ်၊ ကောဓနော၊ အမျက် ထွက်တတ်သောအလေ့ရှိသည်။ ကောဓာဘိဘူတော၊ အမြက်ဒေါသနှိပ်စက် သည်။ အသံ၊ ဖြစ်ရာ၏။ ဧဝံ၊ ဤသို့ဖြစ်သည်ရှိသော်၊ အဟံဝိ၊ ငါသည် လည်း၊ ပရေသံ၊ သူတပါးတို့အား၊ အပ္ပိယော၊ မချစ်အပ်သည်။ အမနာပေါ၊ မနှစ်သက်အပ်သည်။ အသံ၊ ဖြစ်ရာ၏။ ဣတိ၊ ဤသို့။ အနုမာနိတဗ္ဗံ၊ နှိုင်းယှဉ် အပ်၏။ အာဂုဿော၊ ငါရှင်တို့၊ ဧဝံ၊ ဤသို့ဆိုခဲ့ပြီးသော နည်းဖြင့်၊ ဇာနန္တေန၊ သိသော၊ ဘိက္ခုနာ၊ ရဟန်းသည်။ အဟံ၊ ငါသည်ကား၊ ကောဓနော၊ အမျက် ထွက်တတ်သော အလေ့ရှိသည်။ နဘဝိဿာမိ၊ မဖြစ်အံ့၊ ကောဓာဘိဘူ တော၊ အမျက်ဒေါသသည်နှိပ်စက်အပ်သည်။ နဘဝိဿာမိ၊ မဖြစ်အံ့၊ ဣတိ၊ ဤသို့။ ဝိတ္တံ၊ ဝိတ်ကို၊ ဥပ္ပါဒေတဗ္ဗံ၊ အခါခပ်သိမ်းဖြစ်စေအပ်၏။ ဧဝံ၊ ယောယံပုဂ္ဂ လော၊ အကြင်ပုဂ္ဂိုလ်သည်၊ ခေါ၊ စင်စစ်၊ ကောဓနော၊ အမျက်ထွက်တတ် သောအလေ့ရှိသည်။ ကောဓဟေတု၊ တကြိမ်အမျက်ထွက်ခြင်းအကြောင်း

ကြောင့်၊ ဥပနာဟိ၊ အကြိမ်ကြိမ် ရန်ညှိုးဖွဲခြင်းရှိသည်။ အသံ၊ ဖြစ်ရာ၏၊ အယံပုဂ္ဂလော၊ ဤပုဂ္ဂိုလ်ကို၊ မေမယာ၊ ငါသည်၊ အပ္ပိယော၊ မချစ်အပ်သည်။ အမနာပေါ၊ မနှစ်သက်အပ်သည်။ ဝေဟောတိ၊ အကယ်၍ဖြစ်အံ့၊ အဟဉ္ဇေဝ၊ ငါသည်ပင်လျှင်၊ ခေါပန၊ စင်စစ်၊ ကောဓနော၊ အမျက်ထွက်ထတ်သော အလေ့ရှိသည်။ ကောဓဟေတု၊ တကြိမ်အမျက် ထွက်ခြင်း အကြောင်း ကြောင့်၊ ဥပနာဟိ၊ အကြိမ်ကြိမ်ရန်ညှိုးဖွဲခြင်းရှိသည်။ အသံ၊ ဖြစ်ရာ၏၊ အဟိ၊ ငါသည်လည်း။ ပရေသံ၊ သူတပါးတို့အား၊ အပ္ပိယော၊ မချစ်အပ်သည်။ အမနာပေါ၊ မနှစ်သက်အပ်သည်။ အသံ၊ ဖြစ်ရာ၏။ ဣတိ၊ ဤသို့၊ အနုမာနိတဗ္ဗံ၊ နှိုင်းယှဉ်အပ်၏။ အာဂုသော၊ ငါ့ရှင်တို့၊ ဝေဇ္ဇမိနာနယေန၊ ဤသို့ဆိုခဲ့ပြီးသောနည်းဖြင့်၊ ဇာနန္တေန၊ ထိသော၊ ထိက္ခုနာ၊ ရဟန်းသည်။ အဟိ၊ ငါသည်ကား။ ကောဓနော၊ အမျက်ထွက်ထတ်သော အလေ့ရှိသည်။ နဘာဝိဿာမိ၊ မဖြစ်၊ ကောဓဟေတု၊ တကြိမ်အမျက်ထွက်ခြင်းအကြောင်း ကြောင့်၊ ဥပနာဟိ၊ အကြိမ်ကြိမ်ရန်ညှိုးဖွဲခြင်းရှိသည်။ နဘာဝိဿာမိ၊ မဖြစ်အံ့၊ ဣတိ၊ ဤသို့၊ ဝိတ္တံ၊ စိတ်ကို၊ ဥပ္ပါဒေတဗ္ဗံ၊ အခါခပ်သိမ်း ဖြစ်စေအပ်၏။ ယောယံပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ ခေါ၊ စင်စစ်၊ ကောဓနော၊ အမျက်ထွက်ထတ်သော အလေ့ရှိသည်။ ကောဓဟေတု၊ တကြိမ်အမျက်ထွက်ခြင်း အကြောင်းကြောင့်၊ အဟိ၊ အလွန်အမျက်ဒေါသဒွိကပ်ငြိသည်။ အသံ၊ ဖြစ်ရာ၏၊ အယံပုဂ္ဂလော၊ ဤပုဂ္ဂိုလ်ကို၊ မေမယာ၊ ငါသည်၊ အပ္ပိယော၊ မချစ်အပ်သည်။ အမနာပေါ၊ မနှစ်သက်အပ်သည်။ ဝေဟောတိ၊ အကယ်၍ဖြစ်အံ့၊ အဟဉ္ဇေဝ၊ ငါသည်ပင်လျှင်၊ ခေါပန၊ စင်စစ်၊ ကောဓနော၊ အမျက်ထွက်ထတ်သော အလေ့ရှိသည်။ ကောဓဟေတု၊ တကြိမ်အမျက်ထွက်ခြင်း အကြောင်းကြောင့်၊ အဟိ၊ အလွန်အမျက်ဒေါသဒွိကပ်ငြိသည်။ အသံ၊ ဖြစ်ရာ၏၊ ဝေသတိ၊ ဤသို့ဖြစ်သည်ရှိသော်၊ အဟိ၊ ငါသည်လည်း။ ပရေသံ၊ သူတပါးတို့အား၊ အပ္ပိယော၊ မချစ်အပ်သည်။ အမနာပေါ၊ မနှစ်သက်အပ်သည်။ အသံ၊ ဖြစ်ရာ၏၊ ဣတိ၊ ဤသို့၊ အနုမာနိတဗ္ဗံ၊ နှိုင်းယှဉ်အပ်၏။ အာဂုသော၊ ငါ့ရှင်တို့၊ ဝေဇ္ဇမိနာနယေန၊ ဤသို့ဆိုခဲ့ပြီးသောနည်းဖြင့်၊ ဇာနန္တေန၊ ထိသော၊ ထိက္ခုနာ၊ ရဟန်းသည်။ အဟိ၊ ငါအား၊ ကောဓနော၊ အမျက်ထွက်ထတ်သော အလေ့ရှိသည်။ နဘာဝိဿာမိ၊ မဖြစ်အံ့။ ကောဓဟေတု၊ တကြိမ်အမျက်ထွက်ခြင်းအကြောင်းကြောင့်၊ အဟိ၊ အလွန်အမျက်ဒေါသဒွိကပ်ငြိသည်။ နဘာဝိဿာမိ၊ မဖြစ်အံ့၊ ဣတိ၊ ဤသို့၊ ဝိတ္တံ၊ စိတ်ကို၊ ဥပ္ပါဒေတဗ္ဗံ၊ အခါခပ်သိမ်း ဖြစ်စေအပ်၏။ ယောယံပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ ခေါ၊

စင်စစ်၊ ကောဓနော၊ အမြက်ထွက်ထတ်သော အလေ့ရှိသည်။ ကောဓော
မန္တံ၊ အမျက်ဒေါသလျှင် အနီးရှိသော၊ ဝါစံ၊ စကားကို၊ နိစ္ဆာဓေတာ၊ မြက်ဆို
ပြောဟောထတ်သည်။ အသံ၊ ဖြစ်ရာ၏။ အယံပုဂ္ဂလော၊ ဤပုဂ္ဂိုလ်ကို၊ မေ
မယာ၊ ငါသည်။ အပ္ပိယော၊ မချစ်အပ်သည်။ အမနာပေါ၊ မနှစ်သက်အပ်သည်
စေဟောတိ၊ အကယ်၍ဖြစ်အံ့၊ အဟဉ္ဇေဝ၊ ငါသည်ပင်လျှင်၊ ခေါပန၊ စင်စစ်၊
ကောဓနော၊ အမျက်ထွက်ထတ်သော အလေ့ရှိသည်။ ကောဓောမန္တံ၊
အမျက်ဒေါသလျှင် အနီးရှိသော၊ ဝါစံ၊ စကားကို၊ နိစ္ဆာဓေတာ၊ မြက်ဆို
ပြောဟောထတ်သည်။ အသံ၊ ဖြစ်ရာ၏။ ဧဝံသတိ၊ ဤသို့ ဖြစ်သည်ရှိသော်၊
အဟံဝိ၊ ငါသည်လည်း၊ ပရေသံ၊ သူတပါးတို့အား၊ အပ္ပိယော၊ မချစ်အပ်
သည်။ အမနာပေါ၊ မနှစ်သက်အပ်သည်။ အသံ၊ ဖြစ်ရာ၏။ ဣတိ၊ ဤသို့၊
အနုမာနိတဗ္ဗံ၊ နှိုင်းယှဉ်အပ်၏။ အာဂုဿော၊ ငါ့ရှင်တို့၊ ဧဝံအုပိနာနယေန၊ ဤ
သို့ဆိုခဲ့ပြီးသောနည်းဖြင့်၊ ဇာနန္တေန၊ ထိသော၊ ဘိက္ခုနာ၊ ရဟန်းသည်။ အဟံ
ငါကား၊ ကောဓနော၊ အမျက်ထွက်ထတ်သော အလေ့ရှိသည်။ နာဘိဿာမိ၊
မဖြစ်အံ့၊ ကောဓောမန္တံ၊ အမျက်ဒေါသလျှင် အနီးရှိသော၊ ဝါစံ၊ စကားကို၊
နိစ္ဆာဓေတာ၊ မြက်ဆိုပြောဟောထတ်သည်။ နာဘိဿာမိ၊ မဖြစ်အံ့။ ဣတိ၊
ဤသို့၊ စိတ္တံ၊ စိတ်ကို၊ ဥပ္ပါဒေတဗ္ဗံ၊ အခါခပ်သိမ်းဖြစ်စေအပ်၏။ ယောဟံ
ပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ ခေါ၊ စင်စစ်။ စောဒကေန၊ စောဒကရဟန်း
သည်။ ဝုဒ္ဓိတော၊ စောဒနာအပ်သည်ဖြစ်၍၊ စောဒကံ၊ စောဒကရဟန်းကို၊
ပဋိပ္ပရတိ၊ ဆန့်ကျင်ဘက်ဖြစ်၍တည်၏။ အယံပုဂ္ဂလော၊ ဤပုဂ္ဂိုလ်ကို၊ မေမ
ယာ၊ ငါသည်။ အပ္ပိယော၊ မချစ်အပ်သည်။ အမနာပေါ၊ မနှစ်သက်အပ်သည်။
စေဟောတိ၊ အကယ်၍ဖြစ်အံ့၊ အဟံစေဝ၊ ငါသည်ပင်လျှင်၊ ခေါပန၊ စင်စစ်၊
စောဒကေန၊ စောဒကရဟန်းသည်။ ဝုဒ္ဓိတော၊ စောဒနာအပ်သည်ဖြစ်၍၊
စောဒကံ၊ စောဒကပုဂ္ဂိုလ်ကို၊ ပဋိပ္ပရေယျံ၊ ဆန့်ကျင်ဘက်ဖြစ်၍တည်ရာ
၏။ ဧဝံသတိ၊ ဤသို့ စောဒနာသည်ရှိသော်၊ အဟံဝိ၊ ငါသည်လည်း၊ ပရေသံ၊
သူတပါးတို့အား၊ အပ္ပိယော၊ မချစ်အပ်သည်။ အမနာပေါ၊ မနှစ်သက်အပ်
သည်။ အသံ၊ ဖြစ်ရာ၏။ ဣတိ၊ ဤသို့၊ အနုမာနိတဗ္ဗံ၊ နှိုင်းယှဉ်အပ်၏။ အာဂု
ဿော၊ ငါ့ရှင်တို့၊ ဧဝံအုပိနာနယေန၊ ဤသို့ဆိုခဲ့ပြီးသောနည်းဖြင့်၊ ဇာနန္တေန၊
ထိသော၊ ဘိက္ခုနာ၊ ရဟန်းသည်။ စောဒကေန၊ စောဒက ရဟန်းသည်။
ဝုဒ္ဓိတော၊ စောဒနာအပ်သည်ဖြစ်၍၊ စောဒကံ၊ စောဒကပုဂ္ဂိုလ်ကို၊ နုပ္ပဋိပ္ပ
ရိဿာဒိ၊ ဆန့်ကျင်ဘက်ဖြစ်၍တည်အံ့။ ဣတိ၊ ဤသို့၊ စိတ္တံ၊ စိတ်ကို၊ ဥပ္ပါဒေ
တဗ္ဗံ၊ အခါခပ်သိမ်းဖြစ်စေအပ်၏။ ယောဟံပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။

အနုမာနသုတ်၊

စောဒကေန၊ စောဒကရဟန်းသည်။ ဝုဒိတော။ စောဒနာအပ်သည်ဖြစ်၍။
 စောဒကံ။ စောဒကပုဂ္ဂိုလ်ကို။ အပ္ပဿဒေတိ။ မချုပ်ချယ်၏။ အယံပုဂ္ဂလော။
 ဤပုဂ္ဂိုလ်ကို။ မေမယာ။ ငါသည်။ အပ္ပိယော။ မချစ်အပ်သည်။ အမနာပေါ။
 မနှစ်သက်အပ်သည်။ စေဟောတိ။ အကယ်၍ဖြစ်အံ့။ အဟံစေဝ။ ငါသည်
 ပင်လျှင်။ ခေါပန။ စင်စစ်။ စောဒကေန၊ စောဒကရဟန်းသည်။ ဝုဒိတော။
 စောဒနာအပ်သည်ဖြစ်၍။ စောဒကံ။ စောဒကပုဂ္ဂိုလ်ကို။ အပ္ပဿဒေယျံ။
 မချုပ်ချယ်ရာ၏။ ဧဝံသတိ။ ဤသို့ဖြစ်သည်ရှိသော်။ အဟံဝိ။ ငါသည်လည်း။
 ပရေသံ။ သူတပါးတို့အား။ အပ္ပိယော။ မချစ်အပ်သည်။ အမနာပေါ။ မနှစ်
 သက်အပ်သည်။ အဿံ။ ဖြစ်ရာ၏။ ဣတိ။ ဤသို့။ အနုမာနိတဗ္ဗံ။ နှိုင်းယှဉ်
 အပ်၏။ အာဝုဿော။ ငါ့ရှင်တို့။ ဧဝံဣဒိနာနယေန။ ဤဆိုခဲ့ပြီးသောနည်းဖြင့်။
 ဇာနဇ္ဇေန။ ထိသော။ ဘိက္ခုနာ။ ရဟန်းသည်။ စောဒကေန။ စောဒကရဟန်း
 သည်။ ဝုဒိတော။ စောဒနာအပ်သည်ဖြစ်၍။ စောဒကံ။ စောဒကပုဂ္ဂိုလ်ကို။
 နအပ္ပဿာဒေသာမိ။ မချုပ်ချယ်စေအံ့။ ဣတိ။ ဤသို့။ ဝိတ္တံ။ ဝိတ်ကို။ ဥပ္ပါဒေ
 တဗ္ဗံ။ အခါခပ်သိမ်းဖြစ်စေအပ်၏။ ယောယံပုဂ္ဂလော။ အကြင်ပုဂ္ဂိုလ်သည်။
 ခေါ။ စင်စစ်။ စောဒကေန။ စောဒကရဟန်းသည်။ ဝုဒိတော။ စောဒနာအပ်သည်
 ဖြစ်၍။ စောဒကဿ။ စောဒကပုဂ္ဂိုလ်အား။ ပစ္စာရောပေတိ။ တဘန်အာပတ်
 တင်ပြန်၏။ အယံပုဂ္ဂလော။ ဤပုဂ္ဂိုလ်ကို။ မေမယာ။ ငါသည်။ အပ္ပိယော။
 မချစ်အပ်သည်။ အမနာပေါ။ မနှစ်သက်အပ်သည်။ စေဟောတိ။ အကယ်၍
 ဖြစ်အံ့။ အဟံစေဝ။ ငါသည်ပင်လျှင်။ ခေါပန။ စင်စစ်။ စောဒကေန။ စောဒက
 ရဟန်းသည်။ ဝုဒိတော။ စောဒနာအပ်သည်ဖြစ်၍။ စောဒကဿ။ စောဒက
 ပုဂ္ဂိုလ်အား။ ပစ္စာရောပေယျံ။ တဘန်အာပတ်တင်ပြန်အံ့။ ဧဝံသတိ။ ဤသို့
 ထင်သည်ရှိသော်။ အဟံဝိ။ ငါသည်လည်း။ ပရေသံ။ သူတပါးတို့အား။ အပ္ပိ
 ယော။ မချစ်အပ်သည်။ အမနာပေါ။ မနှစ်သက်အပ်သည်။ အဿံ။ ဖြစ်ရာ၏။
 ဣတိ။ ဤသို့။ အနုမာနိတဗ္ဗံ။ နှိုင်းယှဉ်အပ်၏။ အာဝုဿော။ ငါ့ရှင်တို့။ ဧဝံဣဒိ
 နာနယေန။ ဤဆိုခဲ့ပြီးသောနည်းဖြင့်။ ဇာနဇ္ဇေန။ ထိသော။ ဘိက္ခုနာ။ ရဟန်း
 သည်။ စောဒကေန။ စောဒကရဟန်းသည်။ ဝုဒိတော။ စောဒနာအပ်သည်
 ဖြစ်၍။ စောဒကဿ။ စောဒကပုဂ္ဂိုလ်အား။ နပစ္စာရောပေသာမိ။ တဘန်
 အာပတ်မတင်မြှန်အံ့။ ဣတိ။ ဤသို့။ ဝိတ္တံ။ ဝိတ်ကို။ ဥပ္ပါဒေတဗ္ဗံ။ အခါခပ်
 သိမ်းဖြစ်စေအပ်၏။ ယောယံပုဂ္ဂလော။ အကြင်ပုဂ္ဂိုလ်သည်။ ခေါ။ စင်စစ်။
 စောဒကေန။ စောဒကရဟန်းသည်။ ဝုဒိတော။ စောဒနာအပ်သည်ဖြစ်၍။
 အညေန။ တပါးသောအကြောင်းဖြင့်။ အညံ။ တပါးသောအကြောင်းကို။

ပဋိစရတိ၊ ဖုံးထွမ်း၏။ ဗဟိဒ္ဓါ။ အပဋ္ဌိ၊ ကထံ၊ စကားကို၊ အပနာမေတိ၊ ပယ်၏။
 ကောပဉ္စ၊ အမျက်ကိုလည်းကောင်း၊ ဒေါသဉ္စ၊ ထိုထက်အလွန်ကြီးသော
 အမျက်ကိုလည်းကောင်း၊ အပ္ပစ္စယဉ္စ၊ နှလုံးမသာယာခြင်းကိုလည်းကောင်း၊
 ပါတုကရေတိ၊ ထင်စွာ ပြု၏။ အယံပုဂ္ဂလော၊ ဤပုဂ္ဂိုလ်ကို၊ မေမယာ၊
 ငါသည်၊ အပ္ပိယော၊ မချစ်အပ်သည်၊ အမနာပေါ၊ မနှစ်သက်အပ်သည်။
 စေဟောတိ၊ အကယ်၍ဖြစ်အံ့၊ အဟဉ္ဇေဝ၊ ငါသည်ပင်လျှင်၊ ခေါပန၊ စင်စစ်၊
 စောဒကေန၊ စောဒကရဟန်းသည်၊ ဝုဒ္ဓိယော၊ စောဒနာအပ်သည်ဖြစ်၍၊
 အညေန၊ တပါးသောအကြောင်းဖြင့်၊ အညံ့၊ တပါးသောအကြောင်းကို၊ ပဋိ
 စရေယျံ၊ ဖုံးထွမ်းရာ၏။ ဗဟိဒ္ဓါ၊ အပဋ္ဌိ၊ ကထံ၊ စကားကို၊ အပနာမေယျံ၊ ပယ်
 ရ၏။ ကောပဉ္စ၊ အမျက်ကို လည်းကောင်း၊ ဒေါသဉ္စ၊ ထိုထက်အလွန်ကြီး
 သောအမျက်ကိုလည်းကောင်း၊ အပ္ပစ္စယဉ္စ၊ နှလုံးမသာယာခြင်းကိုလည်း
 ကောင်း၊ ပါတုကရေယျံ၊ ထင်စွာပြုခြားအံ့၊ ဝေဝတိ၊ ဤသို့ထင်စွာပြုသည်
 ရှိသော်၊ အဟံဝိ၊ ငါသည်လည်း၊ ပရေသံ၊ သူတပါးတို့အား၊ အပ္ပိယော၊ မချစ်
 အပ်သည်၊ အမနာပေါ၊ မနှစ်သက်အပ်သည်၊ အသယံ၊ ဖြစ်ရာ၏။ ဣတိ၊ ဤသို့၊
 အနုမာနိတဗ္ဗံ၊ နှိုင်းယှဉ်အပ်၏။ အာဝုဒ္ဓော၊ ငါ့ရှင်တို့၊ ဝေဝတိ၊ ဤသို့၊
 ဤသို့ပြုသောနည်းဖြင့်၊ ဇာနန္တေန၊ ထိုသော၊ ဘိက္ခုနာ၊ ရဟန်းသည်၊ အဟံ၊
 ငါသည်ကား၊ စောဒကေန၊ စောဒကရဟန်းသည်၊ ဝုဒ္ဓိယော၊ စောဒနာအပ်
 သည်ဖြစ်၍၊ အညေန၊ တပါးသောအကြောင်းဖြင့်၊ အညံ့၊ တပါးသောအ
 ကြောင်းကို၊ နပဋိစရိသာသမိ၊ မဖုံးထွမ်းအံ့၊ ဗဟိဒ္ဓါ၊ အပဋ္ဌိ၊ ကထံ၊ စကားကို၊
 နအပနာမေသာသမိ၊ မပယ်အံ့၊ ကောပဉ္စ၊ အမျက်ကိုလည်းကောင်း၊ ဒေါသဉ္စ၊
 ဒေါသကို လည်းကောင်း၊ အပ္ပစ္စယဉ္စ၊ နှလုံးမသာယာခြင်းကိုလည်းကောင်း၊
 နပါတုကရိသာသမိ၊ ထင်စွာမပြုအံ့၊ ဣတိ၊ ဤသို့၊ ဝိတ္တံ၊ ဝိတံကို၊ ဥပ္ပါဒေတဗ္ဗံ၊
 အခါခပ်သိမ်းဖြစ်စေအပ်၏။ ယောယံပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ ခေါ၊
 စင်စစ်၊ စောဒကေန၊ စောဒကရဟန်းသည်၊ ဝုဒ္ဓိယော၊ စောဒနာအပ်သည်
 ဖြစ်၍၊ အပဒါနေန၊ မိမိအကျင့်ဖြင့်၊ သံပါယတိ၊ ပြေပြစ်အောင်ဆိုနိုင်၏။
 အယံပုဂ္ဂလော၊ ဤပုဂ္ဂိုလ်ကို၊ မေမယာ၊ ငါသည်၊ အပ္ပိယော၊ မချစ်အပ်သည်၊
 အမနာပေါ၊ မနှစ်သက်အပ်သည်၊ စေဟောတိ၊ အကယ်၍ဖြစ်အံ့၊ အဟံစေဝ၊
 ငါသည်ပင်လျှင်၊ ခေါပန၊ စင်စစ်၊ စောဒကေန၊ စောဒကရဟန်းသည်၊ ဝုဒ္ဓိ
 ယော၊ စောဒနာအပ်သည်ဖြစ်၍၊ အပဒါနေန၊ မိမိအကျင့်ဖြင့်၊ သံပါယေယျံ၊
 ပြေပြစ်အောင်ဆိုနိုင်ရာ၏။ ဝေဝတိ၊ ဤသို့ဖြစ်သည်ရှိသော်၊ အဟံဝိ၊ ငါ
 သည်လည်း၊ ပရေသံ၊ သူတပါးတို့အား၊ အပ္ပိယော၊ မချစ်အပ်သည်၊ အမနာ

အနုမာနသုတ်၊

ပေါ၊ မနှစ်သက်အပ်သည်။ အသံ၊ ဖြစ်ရာ၏။ ဣတိ၊ ဤသို့။ အနုမာနိတဗ္ဗံ၊
 နှိုင်းယှဉ်အပ်၏။ အာဂုဿော၊ ဝါရှင်တို့၊ ဧဝံဣဒိနာနယေန၊ ဤဆိုခဲ့ပြီးသော
 နည်းဖြင့်၊ ဇာနန္တေန၊ ထိသော၊ ဘိက္ခုနာ၊ ရဟန်းသည်။ အဟံ၊ ငါသည်ကား၊
 စောဒကေန၊ စောဒကရဟန်းသည်။ ဝုဒ္ဓိတော၊ စောဒနာ အပ်သည်ဖြစ်၍၊
 အပဒါနေ၊ မိမိအကျင့်၌၊ သံပါယိဿာမိ၊ ပြေပြစ်အောင်ဆိုနိုင်အံ့။ ဣတိ၊
 ဤသို့၊ ဗိတ္တံ၊ ဗိတ်ကို၊ ဥပ္ပါဒေတဗ္ဗံ၊ အခါခပ်သိမ်း ဖြစ်စေအပ်၏။ ဧယာယံ
 ဝုဂ္ဂဿော၊ အကြင်ဝုဂ္ဂိုလ်သည်။ ခေါ၊ စင်စစ်၊ မက္ခိ၊ သူတပါးတို့၏ဂုဏ်ကို
 ချေပျောက်တတ်သည်၊ ပဇ္ဇာသိ၊ အပြင်ပြုတတ်သည်။ အသံ၊ ဖြစ်ရာ၏။ အ
 ယံဝုဂ္ဂဿော၊ ဤဝုဂ္ဂိုလ်ကို၊ မေမယာ၊ ငါသည်၊ အပ္ပိယော၊ မချစ်အပ်သည်။
 အမနာပေါ၊ မနှစ်သက်အပ်သည်။ စေဟောတိ၊ အကယ်၍ဖြစ်အံ့၊ အဟာဓ္မေဝ၊
 ငါသည်ပင်လျှင်။ ခေါပန၊ စင်စစ်၊ မက္ခိ၊ သူတပါးတို့၏ဂုဏ်ကိုချေပျောက်
 တတ်သည်၊ ပဇ္ဇာသိ၊ အပြင်ပြုတတ်သည်။ အသံ၊ ဖြစ်ရာ၏။ ဧဝံသတိ၊ ဤသို့
 ဖြစ်သည်ရှိသော်၊ အဟံဝိ၊ ငါသည်လည်း၊ ပရေသံ၊ သူတပါးတို့အား၊ အပ္ပိ
 ယော၊ မချစ်အပ်သည်။ အမနာပေါ၊ မနှစ်သက်အပ်သည်။ အသံ၊ ဖြစ်ရာ၏။
 ဣတိ၊ ဤသို့။ အနုမာနိတဗ္ဗံ၊ နှိုင်းယှဉ်အပ်၏။ အာဂုဿော၊ ဝါရှင်တို့၊ ဧဝံဣဒိ
 နာနယေန၊ ဤဆိုခဲ့ပြီးသောနည်းဖြင့်၊ ဇာနန္တေန၊ ထိသော၊ ဘိက္ခုနာ၊ ရဟန်း
 သည်၊ အဟံ၊ ငါသည်ကား၊ အမက္ခိ၊ သူတပါးတို့၏ ဂုဏ်ကို မချေပျောက်
 သည်၊ အပဇ္ဇာသိ၊ အပြင်မပြုတတ်သည်။ ဘဝိဿာမိ၊ ဖြစ်အံ့။ ဣတိ၊ ဤသို့။
 ဗိတ္တံ၊ ဗိတ်ကို၊ ဥပ္ပါဒေတဗ္ဗံ၊ အခါခပ်သိမ်းဖြစ်စေအပ်၏။ ဧယာယံဝုဂ္ဂဿော။
 အကြင်ဝုဂ္ဂိုလ်သည်။ ခေါ၊ စင်စစ်။ ဣဿုကိ၊ သူတပါးတို့၏သာဘင်္ဂံ၊ ဂြိုဟု
 တတ်သောသဘောရှိသည်။ မစ္ဆရိ၊ မိမိစည်းစိမ်ကိုမျှဖြုတ်တတ်သောသ
 ဘောရှိသည်။ အသံ၊ ဖြစ်ရာ၏။ အယံဝုဂ္ဂဿော၊ ဤဝုဂ္ဂိုလ်ကို၊ မေမယာ၊ ငါ
 သည်၊ အပ္ပိယော၊ မချစ်အပ်သည်။ အမနာပေါ၊ မနှစ်သက်အပ်သည်။ စေဟော
 တိ၊ အကယ်၍ဖြစ်အံ့၊ အဟံစေဝ၊ ငါသည်ပင်လျှင်။ ခေါပန၊ စင်စစ်။ ဣဿု
 ကိ၊ သူတပါးစည်းစိမ်ကို၊ ဂြိုဟုတတ်သည်။ မစ္ဆရိ၊ မိမိစည်းစိမ်ကိုမျှဖြုတ်
 တတ်သည်။ အသံ၊ ဖြစ်ရာ၏။ ဧဝံသတိ၊ ဤသို့ဖြစ်သည်ရှိသော်၊ အဟံဝိ၊
 ငါသည်လည်း၊ ပရေသံ၊ သူတပါးတို့အား၊ အပ္ပိယော၊ မချစ်အပ်သည်။ အမ
 နာပေါ၊ မနှစ်သက်အပ်သည်။ အသံ၊ ဖြစ်ရာ၏။ ဣတိ၊ ဤသို့။ အနုမာနိတဗ္ဗံ၊
 နှိုင်းယှဉ်အပ်၏။ အာဂုဿော၊ ဝါရှင်တို့၊ ဧဝံဣဒိနာနယေန၊ ဤဆိုခဲ့ပြီးသော
 နည်းဖြင့်၊ ဇာနန္တေန၊ ထိသော၊ ဘိက္ခုနာ၊ ရဟန်းသည်။ အဟံ၊ ငါသည်ကား၊
 အနိဿုကိ၊ သူတပါးစည်းစိမ်ကို၊ ဂြိုဟုတတ်သည်။ အမစ္ဆရိ၊ မိမိစည်းစိမ်

ကိုမလျှော်တတ်သည်။ ဘဝိဿာမိ၊ ဖြစ်အံ့။ ဣတိ၊ ဤသို့။ ဝိတ္တံ၊ ဝိတ်ကို။ ဥပ္ပါဒေတဗ္ဗံ၊ အခါခပ်သိမ်းဖြစ်စေအပ်၏။ ယောယံပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ ခေါ၊ စင်စစ်၊ သဋ္ဌော၊ စဉ်းလဲကောက်ကျစ်သည်။ မာယာဝိ၊ မိမိအဖြစ်ကိုဖုံးထွင်းခြင်းမာယာရှိသည်။ အဿ၊ ဖြစ်၏။ အယံပုဂ္ဂလော၊ ဤပုဂ္ဂိုလ်ကို၊ မေမယာ၊ ငါသည်။ အပ္ပိယော၊ မချစ်အပ်သည်။ အမနာပေါ၊ မနှစ်သက်အပ်သည်။ စေဟောတိ၊ အကယ်၍ဖြစ်အံ့။ အဟံဝေဝ၊ ငါသည်ပင်လျှင်။ ခေါပန၊ စင်စစ်၊ သဋ္ဌော၊ စဉ်းလဲကောက်ကျစ်သည်။ မာယာဝိ၊ တွည့်ပတ်တတ်သည်။ အဿံ၊ ဖြစ်ရာ၏။ ဝေံသတိ၊ ဤသို့ဖြစ်သည်ရှိသော်၊ အဟံဝိ၊ ငါသည်လည်း၊ ပရေသံ၊ သူကပါးတို့အား၊ အပ္ပိယော၊ မချစ်အပ်သည်။ အမနာပေါ၊ မနှစ်သက်အပ်သည်။ အဿံ၊ ဖြစ်ရာ၏။ ဣတိ၊ ဤသို့။ အနုမာနိတဗ္ဗံ၊ နှိုင်းယှဉ်အပ်၏။ အာသုသော၊ ငါ့ရှင်တို့၊ ဝေံ၊ ဤသို့ဆိုခဲ့ပြီးသောနည်းဖြင့်။ ဇာနန္တေန၊ သိသော၊ ဘိက္ခုနာ၊ ရဟန်းသည်။ အဟံ၊ ငါသည်ကား၊ အသဋ္ဌော၊ မစဉ်းလဲသည်။ အမာယာဝိ၊ မတွည့်ပတ်တတ်သည်။ အဿံ၊ ဖြစ်ရာ၏။ ဣတိ၊ ဤသို့။ ဝိတ္တံ၊ ဝိတ်ကို။ ဥပ္ပါဒေတဗ္ဗံ၊ အခါခပ်သိမ်းဖြစ်စေအပ်၏။ ယောယံပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ ခေါ၊ စင်စစ်၊ ထဋ္ဌော၊ ခက်ထန်သည်။ အတိမာနိ၊ အလွန်မာန်ရှိသည်။ အဿ၊ ဖြစ်ရာ၏။ အယံပုဂ္ဂလော၊ ဤပုဂ္ဂိုလ်ကို၊ မေမယာ၊ ငါသည်။ အပ္ပိယော၊ မချစ်အပ်သည်။ အမနာပေါ၊ မနှစ်သက်အပ်သည်။ စေဟောတိ၊ အကယ်၍ဖြစ်အံ့။ အဟဂ္ဂေဝ၊ ငါသည်ပင်လျှင်။ ခေါပန၊ စင်စစ်၊ ထဋ္ဌော၊ ခက်ထန်သည်။ အတိမာနိ၊ အလွန်မာန်ရှိသည်။ အဿံ၊ ဖြစ်ရာ၏။ ဝေံသတိ၊ ဤသို့ဖြစ်သည် ရှိသော်၊ အဟံဝိ၊ ငါသည်လည်း၊ ပရေသံ၊ သူကပါးတို့အား၊ အပ္ပိယော၊ မချစ်အပ်သည်။ အမနာပေါ၊ မနှစ်သက်အပ်သည်။ အဿံ၊ ဖြစ်ရာ၏။ ဣတိ၊ ဤသို့။ အနုမာနိတဗ္ဗံ၊ နှိုင်းယှဉ်အပ်၏။ အာသုသော၊ ငါ့ရှင်၊ ဝေံ၊ ဤသို့ဆိုခဲ့ပြီးသောနည်းဖြင့်။ ဇာနန္တေန၊ သိသော၊ ဘိက္ခုနာ၊ ရဟန်းသည်။ အဟံ၊ ငါသည်ကား၊ အထဋ္ဌော၊ မခက်ထန်သည်။ အနုတိမာနိ၊ လွန်သောမာန်မရှိသည်။ ဘဝိဿာမိ၊ ဖြစ်အံ့။ ဣတိ၊ ဤသို့။ ဝိတ္တံ၊ ဝိတ်ကို။ ဥပ္ပါဒေတဗ္ဗံ၊ အခါခပ်သိမ်းဖြစ်စေအပ်၏။ ယောယံပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ ခေါ၊ စင်စစ်၊ သန္နိဗ္ဗိပရာမာသိ၊ မိမိ၏ဘောက်ပြန်သော အယူကို ဘောက်ပြန်သော အားဖြင့်သုံးသပ် ထုတ်သည်။ အာဓာနဂ္ဂါတိ၊ မှားသော အယူကိုမြဲမြံစွာ စွဲလမ်းတတ်သည်။ ဒုပ္ပဒိနိဿန္တိ၊ စွန့်နိုင်ခဲ့သည်။ အဿ၊ ဖြစ်ရာ၏။ အယံပုဂ္ဂလော၊ ဤပုဂ္ဂိုလ်ကို၊ မေမယာ၊ ငါသည်။ အပ္ပိယော၊ မချစ်အပ်သည်။ အမနာပေါ၊ မနှစ်သက်အပ်သည်။ စေဟောတိ၊

အနုမာနသုတ်။

အကယ်၍ဖြစ်အံ့၊ အဟဇ္ဇဝံ၊ ငါသည်ပင်လျှင်၊ ခေါပန၊ စင်စစ်၊ သဒ္ဓိဋ္ဌိ
ပရာမာဏိ၊ မိမိ၏ တောက်ပြန်သောအယူကို တောက်ပြန်သော အားဖြင့်
သုံးသပ်ထုတ်သည်။ အာနာနဂ္ဂါတိ၊ ဌားသောအယူကို မြဲမြံစွာစွဲထမ်းတတ်
သည်၊ ဒုပ္ပဒိန္နိဿဂ္ဂိ၊ စွန့်နိုင်ခဲ့သည်။ အသယံ၊ ဖြစ်ရာ၏။ ဝေဝေတိ၊ ဤသို့ဖြစ်
သည်ရှိသော်၊ အဟံ၊ ငါသည်လည်း၊ ပရေသံ၊ သူတပါးတို့အား၊ အပ္ပိ
ယော၊ မချစ်အပ်သည်၊ အမနာပေါ၊ မနှစ်သက်အပ်သည်၊ အသယံ၊ ဖြစ်ရာ၏။
ဣတိ၊ ဤသို့၊ အနုမာနိတဗ္ဗံ၊ နှိုင်းယှဉ်အပ်၏။ အာဂုဿော၊ ငါ့ရှင်၊ ဝေဝေ၊ ဤဆို
ခဲ့ပြီးသောနည်းဖြင့်၊ ဇာနန္တေန၊ ထိသော၊ ဘိက္ခုနာ၊ ရဟန်းသည်၊ အဟံ၊
ငါသည်ကား၊ အသဒ္ဓိဋ္ဌိပရာမာဏိ၊ မိမိ၏တောက်ပြန်သောအယူကိုတောက်
ပြန်သော အားဖြင့်သုံးသပ်ထုတ်သည်။ အာနာနဂ္ဂါတိ၊ ဌားသောအယူကို
မြဲမြံစွာမစွဲထမ်း တတ်သည်။ သုပ္ပဒိန္နိဿဂ္ဂိ၊ ကောင်းစွာ စွန့်နိုင်သည်။
ဘဝိဿာမိ၊ ဖြစ်အံ့၊ ဣတိ၊ ဤသို့၊ ဝိတ္တံ၊ ဝိတ်ကို၊ ဥပ္ပါဒေတဗ္ဗံ၊ အခါခပ်ထိမ်း
ဖြစ်စေအပ်၏။ အာဂုဿော၊ ငါ့ရှင်၊ တတြ၊ ထိုတဆဲ့ခြောက်ပါးသောတရား
တို့၌၊ ဘိက္ခုနာ၊ ရဟန်းသည်၊ အတ္တနာဝ၊ မိမိသည်သာလျှင်၊ အတ္တာနံ၊ မိမိ
ကိုယ်ကို၊ ဝေဝေ၊ ဤဆိုသတ္တံ့သောနည်းဖြင့်၊ ပစ္စဝေက္ခိတဗ္ဗံ၊ ဆင်ခြင်အပ်၏။
ကံ၊ ပစ္စ ဝေက္ခိတဗ္ဗံ၊ အဘယ်သို့ ဆင်ခြင်အပ်သနည်း၊ အဟံ၊ ငါသည်၊ ပါ
ဝိစ္ဆော၊ ယုတ်မာသောအလိုရမ္မက်ရှိသည်။ အမ္ဘိ၊ နှိုင်းချေမိချေသလော၊
ပါပကာနံ၊ ယုတ်မာကုန်သော၊ ဣစ္ဆာနံ၊ မိမိ၌ထင်ရှားမရှိသော ကျေးဇူးကို
ထောင့်တခြင်းတို့၏၊ ဝသံ၊ အလိုသို့၊ ဂထော၊ လိုက်သည်။ အမ္ဘိ၊ ဖြစ်မိ
ချေ၏။ ဣတိ၊ ဤသို့၊ ပစ္စဝေက္ခိတဗ္ဗံ၊ ဆင်ခြင်အပ်၏။ အာဂုဿော၊ ငါ့ရှင်တို့၊ ဘိက္ခု၊
ရဟန်းသည်၊ ပစ္စဝေက္ခမာနော၊ ဆင်ခြင်သည်ရှိသော်၊ ဝေဝေ၊ စင်စစ်၊ အဟံ၊
ငါသည်ကား၊ ပါဝိစ္ဆော၊ ယုတ်မာသော အလိုရမ္မက်ရှိသည်။ အမ္ဘိ၊ ဖြစ်မိ
ချေ၏။ ပါပကာနံ၊ ယုတ်မာကုန်သော၊ ဣစ္ဆာနံ၊ မိမိ၌ထင်ရှားမရှိသော ကျေး
ဇူးကိုထောင့်တခြင်းတို့၏၊ ပသံ၊ အလိုသို့၊ ဂထော၊ လိုက်သည်။ အမ္ဘိ၊ ဖြစ်မိ
ချေ၏။ ဣတိ၊ ဤသို့၊ သဝေဇာနာတိ၊ အကယ်၍ ထိသည်ဖြစ်အံ့၊ အာဂု
ဿော၊ ငါ့ရှင်တို့၊ ဝေဒနဘိက္ခုနာ၊ ကျိရဟန်းသည်။ ပါပကာနံ၊ ယုတ်မာ
ကုန်သော၊ အကုသလာနံ၊ အကုသိုက်ဖြစ်ကုန်သော၊ ထောဝံယေဝဓမ္မာနံ၊
ထိုပါပစ္စဟုဆိုအပ်သော ထရားတို့ကိုသာလျှင်၊ ပဟာနာယ၊ ပယ်ခြင်းငှါ။
ဝါယံမိတဗ္ဗံ၊ လုံ့လပြုအပ်၏။ အာဂုဿော၊ ငါ့ရှင်တို့၊ ဘိက္ခု၊ ရဟန်းသည်။
ပစ္စဝေက္ခမာနော၊ ဆင်ခြင်သည်ရှိသော်၊ ဝေဝေ၊ စင်စစ်၊ အဟံ၊ ငါသည်ကား၊
ပါဝိစ္ဆော၊ ယုတ်မာသောအလိုရမ္မက်ရှိသည်။ အမ္ဘိ၊ မဖြစ်၊ ပါပကာနံ၊ ယုတ်

မာကုန်သော၊ ဣတ္ထာနံ၊ မိမိန္ဒထင်ရှားမရှိသော ကျေးဇူးကိုတောင့်တခြင်းတို့
၏။ ဝသံ၊ အလိုသို့၊ ဂတော၊ လိုက်သည်၊ နအမိ၊ မဖြစ်၊ ဣတိဇံ၊ ဤသို့၊ သစေ
ဇာနာတိ၊ အကယ်၍ထိသည်ဖြစ်အံ့၊ အာသုသော၊ ငါ့ရှင်တို့၊ ကုသလေသု၊
အပြစ် မရှိကုန်သော၊ ဓမ္မေသု၊ တရားတို့၌၊ အဟောရက္ခာနု သိက္ခိနာ၊
နေ့ညဉ့်ပတ်လုံးကောင်းစွာ ကျင့်ပြီးသော၊ တေနဘိက္ခုနာ၊ ထိုရဟန်းသည်၊
တေနေဝပီတိပါမောဇ္ဇေန၊ ထိုပီတိပါမောဇ္ဇဖြင့်သာလျှင်၊ ဝိဟာတဗ္ဗံ၊ နေအပ်
၏၊ အာသုသော၊ ငါ့ရှင်တို့၊ ပုန၊ ထာဘန်၊ ပရံစ၊ ထပါးတုံထည်း၊ ဘိက္ခုနာ၊
ရဟန်းသည်၊ အတ္တနာဝ၊ မိမိသည်သာလျှင်၊ အတ္တာနံ၊ မိမိကိုယ်ကို၊ ဇံ၊ ဤသို့
ဆိုထက္ကံ၊ သောနည်းဖြင့်၊ ပစ္စဝေက္ခိတဗ္ဗံ၊ ဆင်ခြင်အပ်၏၊ ကိံ ပစ္စဝေက္ခိ
တဗ္ဗံ၊ အဘယ်သို့ဆင်ခြင်အပ်သနည်း၊ အဟံ၊ ငါသည်၊ အတ္တုက္ကံသကော၊
မိမိကိုယ်ကိုခြီးမြှောက်ပစ္စားထတ်သည်၊ ပရဝန္တိ၊ သူတပါးတို့ကိုရှုတ်ချထတ်
သည်၊ အမိ၊ နှစ်ခြင်း၊ ဖြစ်မိချေသလော၊ ဣတိ၊ ဤသို့၊ ပစ္စဝေက္ခိတဗ္ဗံ၊ ဆင်ခြင်
အပ်၏၊ အာသုသော၊ ငါ့ရှင်တို့၊ ဘိက္ခု၊ ရဟန်းသည်၊ ပစ္စဝေက္ခမာနော၊
ဆင်ခြင်သည်ရှိသော်၊ ခေါ၊ စင်စစ်၊ အဟံ၊ ငါသည်ကား၊ အတ္တုက္ကံသကော၊
မိမိကိုယ်ကို ခြီးမြှောက်ပစ္စားထတ်သည်၊ ပရဝန္တိ၊ သူတပါးတို့ကိုရှုတ်
ချထတ်သည်၊ အမိ၊ ဖြစ်မိချေ၏၊ ဣတိဇံ၊ ဤသို့၊ သစေဇာနာတိ၊ အကယ်
၍ထိသည်ဖြစ်အံ့၊ အာသုသော၊ ငါ့ရှင်တို့၊ တေနဘိက္ခုနာ၊ ထိုရဟန်းသည်၊
ပါပကာနံ၊ ယုတ်မာကုန်သော၊ အကုသလောနံ၊ အကုသိုလ်ဖြစ်ကုန်သော၊
တောဘံယေဝဓမ္မာနံ၊ ထိုတရားတို့ကိုသာလျှင်၊ ပဟာနာယ၊ ပယ်ခြင်းငှါ၊
ဝါသမိတဗ္ဗံ၊ လုံ့လပြုအပ်၏၊ အာသုသော၊ ငါ့ရှင်တို့၊ ဘိက္ခု၊ ရဟန်းသည်၊
ပစ္စဝေက္ခမာနော၊ ဆင်ခြင်သည်ရှိသော်၊ ခေါ၊ စင်စစ်၊ အဟံ၊ ငါသည်ကား၊
အနတ္တုက္ကံသကော၊ မိမိကိုယ်ကိုမခြီးမြှောက်မပစ္စားထတ်သည်၊ အပရ
ဝန္တိ၊ သူတပါးတို့ကို ရှုတ်ချ၍မပြောဟောထတ်သည်၊ အမိ၊ ဖြစ်၏၊ ဣတိ
ဇံ၊ ဤသို့၊ သစေဇာနာတိ၊ အကယ်၍ထိသည်ဖြစ်အံ့၊ အာသုသော၊ ငါ့ရှင်တို့၊
ကုသလေသု၊ အပြစ်မရှိကုန်သော၊ ဓမ္မေသု၊ တရားတို့၌၊ အဟောရက္ခာ
နုသိက္ခိနာ၊ နေ့ညဉ့်ပတ်လုံးကောင်းစွာ ကျင့်ပြီးသော၊ တေနဘိက္ခုနာ၊ ထို
ရဟန်းသည်၊ တေနေဝပီတိပါမောဇ္ဇေန၊ ထိုပီတိပါမောဇ္ဇဖြင့်သာလျှင်၊ ဝိဟာ
တဗ္ဗံ၊ နေအပ်၏၊ အာသုသော၊ ငါ့ရှင်တို့၊ ပုန၊ ထာဘန်၊ ပရံစ၊ ထပါးတုံထည်း၊
ဘိက္ခုနာ၊ ရဟန်းသည်၊ အတ္တနာဝ၊ မိမိသည်သာလျှင်၊ အတ္တာနံ၊ မိမိကိုယ်
ကို၊ ဇံ၊ ဤဆိုထက္ကံ၊ သောနည်းဖြင့်၊ ပစ္စဝေက္ခိတဗ္ဗံ၊ ဆင်ခြင်အပ်၏၊ ကိံ
ပစ္စဝေက္ခိတဗ္ဗံ၊ အဘယ်သို့ဆင်ခြင်အပ်သနည်း၊ အဟံ၊ ငါသည်၊ ကောဓေနော၊

အမျက်ထွက်ထတ်သော အလေ့ရှိသည်။ ကောဓာဘိဘူထော၊ အမျက်
 ဒေါသသည် နှိပ်စက်အပ်သည်။ အဓိကိန္ဒေါ၊ ဖြစ်မိချေသံထော။ ဣတိ၊
 ဤသို့။ ပစ္စဝေက္ခိယဗ္ဗံ။ ဆင်ခြင်အပ်၏။ အာဂုဿော၊ ငါ့ရှင်တို့၊ ဝိက္ခု၊ ရဟန်း
 သည်။ ပစ္စဝေက္ခမာနေော။ ဆင်ခြင်သည်ရှိသော်။ ခေါ၊ စင်စစ်။ အဟံ၊ ငါသည်
 ကား။ ကောဓေနော၊ အမျက်ထွက်ထတ်သော အလေ့ရှိသည်။ ကောဓာဘိဘူ
 ထော၊ အမျက်ဒေါသသည်နှိပ်စက်အပ်သည်။ အဓိ၊ ဖြစ်မိချေ၏။ ဣတိ၊ ဝေံ၊
 ဤသို့။ သစေဇာနာတိ၊ အကယ်၍ သိသည်ဖြစ်အံ့။ အာဂုဿော၊ ငါ့ရှင်တို့၊
 ထေနဘိက္ခုနာ၊ ထိုရဟန်းသည်။ ပါပကာနံ၊ ယုတ်မာကုန်သော။ အကုသ
 လာနံ၊ အကုသိုလ်ဖြစ်ကုန်သော။ ဝေသံယောဓမ္မာနံ၊ ထိုတရားတို့ကိုသာ
 လျှင်။ ပဟာနာယ၊ ပယ်ခြင်းငှါ။ ဝါယမိတဗ္ဗံ၊ လုံ့လပြုအပ်၏။ အာဂုဿော၊
 ငါ့ရှင်တို့၊ ဝိက္ခု၊ ရဟန်းသည်။ ပစ္စဝေက္ခမာနေော။ ဆင်ခြင်သည်ရှိသော်။
 ခေါ၊ စင်စစ်။ အဟံ၊ ငါသည်ကား။ ကောဓေနော၊ အမျက်ထွက်ထတ်သော
 အလေ့ရှိသည်။ ကောဓာဘိဘူထော၊ အမျက်ဒေါသသည်နှိပ်စက်အပ်သည်
 နအဓိ၊ မဖြစ်။ ဣတိ၊ ဝေံ၊ ဤသို့။ သစေဇာနာတိ၊ အကယ်၍ သိသည်ဖြစ်အံ့။
 အာဂုဿော၊ ငါ့ရှင်တို့၊ ဣသယေသု၊ အပြစ်မရှိကုန်သော။ ဓမ္မေသု၊ ထရား
 တို့၌။ အဟောရတ္ထာနုထိက္ခိနာ၊ နေ့ညဉ့်ပတ်လုံးကောင်းစွာကျင့်ပြီးသော၊
 ဟေနဘိက္ခုနာ၊ ထိုရဟန်းသည်။ ဇေနေပ ဝိတိပါမောဇ္ဇေန၊ ထိုဝိတိ
 ပါမောဇ္ဇဖြင့်သာလျှင်။ ဝိဟာတဗ္ဗံ၊ နေအပ်၏။ အာဂုဿော၊ ငါ့ရှင်တို့၊ ပုန၊
 ဘာသာနံ၊ ပရံ၊ ထပါးထုံသည်။ ဝိက္ခုနာ၊ ရဟန်းသည်။ အတ္တနာဝ၊ မိမိ
 သည်သာလျှင်။ အတ္တနံ၊ မိမိကိုယ်ကို၊ ဝေံ၊ ဤဆိုလတ္တံ့သော နည်းဖြင့်။
 ပစ္စဝေက္ခိယဗ္ဗံ။ ဆင်ခြင်အပ်၏။ ကိပစ္စဝေက္ခိယဗ္ဗံ၊ အဘယ်သို့ ဆင်ခြင်
 အပ်သနည်း။ အဟံ၊ ငါသည်။ ကောဓေနော၊ အမျက်ထွက်ထတ်သော အလေ့
 ရှိသည်။ ကောဓဟေတု၊ ထကြိမ်အမျက်ထွက်ခြင်း အကြောင်းကြောင့်၊
 ဥပနာတိ၊ အကြိမ်ကြိမ် ရန်ညှိုးဖွဲ့ခြင်းရှိသည်။ အဓိကိန္ဒေါ၊ ဖြစ်မိချေ
 သထော၊ ဣတိ၊ ဤသို့။ ပစ္စဝေက္ခိယဗ္ဗံ။ ဆင်ခြင်အပ်၏။ အာဂုဿော၊ ငါ့ရှင်
 တို့၊ ဝိက္ခု၊ ရဟန်းသည်။ ပစ္စဝေက္ခမာနေော။ ဆင်ခြင်သည်ရှိသော်။ ခေါ၊
 စင်စစ်။ အဟံ၊ ငါသည်ကား။ ကောဓေနော၊ အမျက်ထွက်ထတ်သော အလေ့
 ရှိသည်။ ကောဓဟေတု၊ ထကြိမ်အမျက်ထွက်ခြင်း အကြောင်းကြောင့်၊
 ဥပနာတိ၊ အကြိမ်ကြိမ် ရန်ညှိုးဖွဲ့ခြင်းရှိသည်။ အဓိ၊ ဖြစ်မိချေ၏။ ဣတိ၊ ဝေံ၊
 ဤသို့။ သစေဇာနာတိ၊ အကယ်၍ သိသည်ဖြစ်အံ့။ အာဂုဿော၊ ငါ့ရှင်တို့၊
 ထေနဘိက္ခုနာ၊ ထိုရဟန်းသည်။ ပါပကာနံ၊ ယုတ်မာကုန်သော။ အကု

သဏ္ဍာန်၊ အကုသိုလ်ဖြစ်ကုန်သော၊ ထေသံယေဝဓမ္မာန်၊ ထိုထရားတို့ကိုသာလျှင်၊ ပဟာနာယ၊ ပယ်ခြင်းငှါ၊ ဝါယမိတဗ္ဗံ၊ လုံ့လပြုအပ်၏။ အာဝုသော၊ ငါ့ရှင်တို့၊ ဘိက္ခု၊ ရဟန်းသည်၊ ပစ္စဝေက္ခမာနေ၊ ဆင်ခြင်သည်ရှိသော်၊ ခေါ၊ စင်စစ်၊ အဟံ၊ ငါသည်ကား၊ ကောဓနေ၊ အမျက်ထွက် ထတ်သော အလေ့ရှိသည်။ ကောဓဟေတု၊ တကြိမ် အမျက်ထွက်ခြင်း အကြောင်းကြောင့်၊ ဥပနာတိ၊ အကြိမ်ကြိမ် ရန်ညှိုးဖွဲ့ခြင်းရှိသည်။ နုအမ္ဘိမဖြစ်၊ ဣတိ ဝေံ၊ ဤသို့၊ သဝေဇာနာတိ၊ အကယ်၍ထိသည်ဖြစ်အံ့၊ အာဝုသော၊ ငါ့ရှင်တို့၊ ကုသလေသု၊ အပြစ်မရှိကုန်သော၊ ဓမ္မေသု၊ တရားတို့၌၊ အဟော ရုက္ခာနုထိက္ခိနာ၊ နေ့ညဉ့် ပတ်လုံးကောင်းစွာ ကျင့်ပြီးသော၊ ထေနုဘိက္ခုနာ၊ ထိုရဟန်းသည်၊ ဝေနေဝ ဝိတိပါမောဇ္ဇေန၊ ထိုဝိတိပါမောဇ္ဇဖြင့်သာလျှင်၊ ဝိဟာတဗ္ဗံ၊ နေအပ်၏။ အာဝုသော၊ ငါ့ရှင်တို့၊ ဝုန၊ ထတန်၊ ပရံ၊ တပါးထံထည်း။ ဘိက္ခုနာ၊ ရဟန်းသည်၊ အတ္တနာဝ၊ မိမိသည်သာလျှင်၊ အက္ကာန်၊ မိမိကိုယ်ကို၊ ဝေံ၊ ဤဆိုထုတ်သောနည်းဖြင့်၊ ပစ္စဝေက္ခိတဗ္ဗံ၊ ဆင်ခြင်အပ်၏။ ကိံ ပစ္စဝေက္ခိတဗ္ဗံ၊ အဘယ်သို့ခြင်ဆင်အပ်သနည်း။ အဟံ၊ ငါသည်၊ ကောဓနေ၊ အမျက်ထွက်ထတ်သော အလေ့ရှိသည်။ ကောဓဟေတု၊ တကြိမ် အမျက်ထွက်ခြင်း အကြောင်းကြောင့်၊ အဘိသံဝိ၊ အလွန်အမျက်ဒေါသ၌ကပ်ငြိခြင်းသည်။ အမ္ဘိ၊ ဖြစ်၏။ ဣတိ ဝေံ၊ ဤသို့၊ သဝေဇာနာတိ၊ အကယ်၍ထိသည်ဖြစ်အံ့၊ အာဝုသော၊ ငါ့ရှင်တို့၊ ဘိက္ခု၊ ရဟန်းသည်၊ ပစ္စဝေက္ခမာနေ၊ ဆင်ခြင်သည်ရှိသော်၊ ခေါ၊ စင်စစ်၊ အဟံ၊ ငါသည်ကား၊ ကောဓနေ၊ အမျက်ထွက်ထတ်သော အလေ့ရှိသည်။ ကောဓဟေတု၊ တကြိမ် အမျက်ထွက်ခြင်း အကြောင်းကြောင့်၊ အဘိသံဝိ၊ အလွန်အမျက်ဒေါသ၌ကပ်ငြိထတ်သည်။ အမ္ဘိ၊ ဖြစ်၏။ ဣတိ ဝေံ၊ ဤသို့၊ သဝေဇာနာတိ၊ အကယ်၍ထိသည်ဖြစ်အံ့၊ အာဝုသော၊ ငါ့ရှင်တို့၊ ထေနုဘိက္ခုနာ၊ ထိုရဟန်းသည်၊ ပါပကာန်၊ ယုတ်မာကုန်သော၊ အကုသဏ္ဍာန်၊ အကုသိုလ်ဖြစ်ကုန်သော၊ ထေသံယေဝဓမ္မာန်၊ ထိုထရားတို့ကိုသာလျှင်၊ ပဟာနာယ၊ ပယ်ခြင်းငှါ၊ ဝါယမိတဗ္ဗံ၊ လုံ့လပြုအပ်၏။ အာဝုသော၊ ငါ့ရှင်တို့၊ ဘိက္ခု၊ ရဟန်းသည်၊ ပစ္စဝေက္ခမာနေ၊ ဆင်ခြင်သည်ရှိသော်၊ ခေါ၊ စင်စစ်၊ အဟံ၊ ငါသည်ကား၊ ကောဓနေ၊ အမျက်ထွက်ထတ်သော အလေ့ရှိသည်။ နုအမ္ဘိမဖြစ်၊ ကောဓဟေတု၊ တကြိမ် အမျက်ထွက်ခြင်း အကြောင်းကြောင့်၊ အဘိသံဝိ၊ အလွန်အမျက်ဒေါသ၌ကပ်ငြိသည်။ နုအမ္ဘိမဖြစ်၊ ဣတိ ဝေံ၊ ဤသို့၊ သဝေဇာနာတိ၊ အကယ်၍ထိသည်ဖြစ်အံ့၊ အာဝုသော၊ ငါ့ရှင်တို့၊ ကုသလေသု၊ အပြစ်မရှိကုန်

သော။ ဓမ္မေသု။ တရားတို့၌။ အဟောရတ္တဗန္ဓုသိက္ခိနာ။ နေညဉ်ပတ်လုံးကောင်း
 စွာကျင့်ပြီးသော။ တေနေဝပီတိပါမောဇ္ဇေန။ ထိုရဟန်းသည်။ တေနေဝပီတိပါမောဇ္ဇေန။
 ထိုပီတိပါမောဇ္ဇာဖြင့်သာလျှင်။ ဝိဟာတဗ္ဗံ။ နေအပ်၏။ အာပုသော။ ငါ့ရှင်တို့
 ပုန်းတတ်နားပရံစ။ တပါးတုံလည်း။ ဝိက္ခုနာ။ ရဟန်းသည်။ အတ္တနာဝ။
 မိမိသည်သာလျှင်။ အတ္တာနံ။ မိမိကိုယ်ကို။ ဧဝံ။ ဤဆိုလတ္တံ့။ သောနည်းဖြင့်။
 ပစ္စဝေက္ခိတဗ္ဗံ။ ဆင်ခြင်အပ်၏။ ကိံ။ ပစ္စဝေက္ခိတဗ္ဗံ။ အဘယ်သို့ဆင်ခြင်အပ်
 သနည်း။ အဟံ။ ငါသည်။ ကောဓနော။ အမျက်ထွက်တတ်သော အလေ့ရှိ
 သည်။ ကောဓသာမန္တံ။ အမျက်ဒေါသလျှင် အနီးရှိသော။ ဝါစံ။ စကားကို။
 နိစ္ဆာဓေတာ။ မြွက်ဆို ပြောဟော တတ်သည်။ အမိကံ။ နှုခေါ။ ဖြစ်မိချေ
 သလော။ ဣတိ။ ဤသို့။ ပစ္စဝေက္ခိတဗ္ဗံ။ ဆင်ခြင်အပ်၏။ အာပုသော။ ငါ့ရှင်တို့။
 ဝိက္ခု။ ရဟန်းသည်။ ပစ္စဝေက္ခမာနော။ ဆင်ခြင်သည်ရှိသော်။ ခေါ။ စင်စစ်။
 အဟံ။ ငါသည်ကား။ ကောဓနော။ အမျက်ထွက်တတ်သော အလေ့ရှိသည်။
 ကောဓသာမန္တံ။ အမျက်ဒေါသလျှင် အနီးရှိသော။ ဝါစံ။ စကားကို။ နိစ္ဆာဓေ
 တာ။ မြွက်ဆိုပြောဟောတတ်သည်။ အမိ။ ဖြစ်၏။ ဣတိ။ ဧဝံ။ ဤသို့။ သစေဇာ
 နာတိ။ အကယ်၍ သိသည်ဖြစ်အံ့။ အာပုသော။ ငါ့ရှင်တို့။ တေနေဝပီတိပါ
 ရဟန်းသည်။ ပါပကမ္မံ။ ယုတ်မာကုန်သော။ အကုသလာနံ။ အကုသိုလ်ဖြစ်
 ကုန်သော။ တေသံ။ ယေဝဓမ္မာနံ။ ထိုတရားတို့ကိုသာလျှင်။ ပဟာနာယ။ ပယ်
 ခြင်းငှါ။ ဝါယမိတဗ္ဗံ။ လုံ့လပြုအပ်၏။ အာပုသော။ ငါ့ရှင်တို့။ ဝိက္ခု။ ရဟန်း
 သည်။ ပစ္စဝေက္ခမာနော။ ဆင်ခြင်သည်ရှိသော်။ ခေါ။ စင်စစ်။ အဟံ။ ငါသည်
 ကား။ ကောဓနော။ အမျက်ထွက်တတ်သော အလေ့ရှိသည်။ နအမိ။ မဖြစ်။
 ကောဓသာမန္တံ။ အမျက်ဒေါသလျှင် အနီးရှိသော။ ဝါစံ။ စကားကို။ နိစ္ဆာဓေ
 တာ။ မြွက်ဆိုပြောဟောတတ်သည်။ နအမိ။ မဖြစ်။ ဣတိ။ ဧဝံ။ ဤသို့။ သစေဇာ
 နာတိ။ အကယ်၍ သိသည်ဖြစ်အံ့။ အာပုသော။ ငါ့ရှင်တို့။ ကုသလေသု။ အပြစ်
 မရှိကုန်သော။ ဓမ္မေသု။ တရားတို့၌။ အဟောရတ္တဗန္ဓုသိက္ခိနာ။ နေညဉ်ပတ်လုံး
 ကောင်းစွာကျင့်ပြီးသော။ တေနေဝပီတိပါမောဇ္ဇေန။ ထိုရဟန်းသည်။ တေနေဝပီတိပါ
 မောဇ္ဇေန။ ထိုပီတိပါမောဇ္ဇာဖြင့်သာလျှင်။ ဝိဟာတဗ္ဗံ။ နေအပ်၏။ အာပုသော။
 ငါ့ရှင်တို့။ ပုန်းတတ်နားပရံစ။ တပါးတုံလည်း။ ဝိက္ခုနာ။ ရဟန်းသည်။ အတ္တနာ
 ဝ။ မိမိသည်သာလျှင်။ အတ္တာနံ။ မိမိကိုယ်ကို။ ဧဝံ။ ဤဆိုလတ္တံ့။ သောနည်း
 ဖြင့်။ ပစ္စဝေက္ခိတဗ္ဗံ။ ဆင်ခြင်အပ်၏။ ကိံ။ ပစ္စဝေက္ခိတဗ္ဗံ။ အဘယ်သို့ဆင်ခြင်
 အပ်သနည်း။ အဟံ။ ငါသည်။ စောဒကေနာ။ စောဒကရဟန်းသည်။ ရဒိတော။
 စောဒနာအပ်ထွက်။ စောဒကံ။ စောဒကရဟန်းကို။ ပရိပူရာမိ။ ဆန့်ကျင်ဘက်

ဖြစ်၍တည်သည်။ အဓိကံ နှစ်ခေါ်၊ ဖြစ်မိချေသလော၊ ဣတိ၊ ဤသို့၊ ပစ္စဝေက္ခိ တဗ္ဗံ၊ ဆင်ခြင်အပ်၏။ အာဂုသော၊ ငါ့ရှင်တို့၊ ဘိက္ခု၊ ရဟန်းသည်၊ ပစ္စဝေက္ခိ မာနော၊ ဆင်ခြင်အပ်သည်ရှိသော်၊ ခေါ်၊ စင်စစ်၊ အဟံ၊ ငါသည်ကား။ စောဒကော၊ စောဒကသည်။ ဝုဒ္ဓိတော၊ စောဒနာအပ်သည်ဖြစ်၍၊ စောဒကံ၊ စောဒကရဟန်းကို၊ ပဗ္ဗိပ္ပရာမိ၊ ဆန့်ကျင်ဘက် ဖြစ်၍တည်သည်။ အဓိ၊ ဖြစ်၏။ ဣတိဝေံ၊ ဤသို့၊ သစေဇာနာတိ၊ အကယ်၍ သိသည်ဖြစ်အံ့၊ အာဂုသော၊ ငါ့ရှင်တို့၊ ထေနဘိက္ခုနာ၊ ထိုရဟန်းသည်၊ ပါပကာနံ၊ ယုတ်မာကုန်သော။ အကုသလာနံ၊ အကုသိုလ်ဖြစ်ကုန်သော၊ တေသံယေဝဓမ္မာနံ၊ ထိုတရားတို့ကိုသာလျှင်၊ ပဟာနာယ၊ ပယ်ခြင်းငှါ၊ ဝါယမိတဗ္ဗံ၊ လုံ့လပြုအပ်၏။ အာဂုသော၊ ငါ့ရှင်တို့၊ ဘိက္ခု၊ ရဟန်းသည်၊ ပစ္စဝေက္ခိမာနော၊ ဆင်ခြင်သည်ရှိသော်၊ ခေါ်၊ စင်စစ်၊ အဟံ၊ ငါသည်ကား။ စောဒကော၊ စောဒကရဟန်းသည်။ ဝုဒ္ဓိတော၊ စောဒနာအပ်သည်ဖြစ်၍၊ စောဒကံ၊ စောဒကရဟန်းကို၊ နုပ္ပဗ္ဗရာမိ၊ ဆန့်ကျင်ဘက်ဖြစ်၍ မတည်သည်။ အဓိ၊ ဖြစ်၏။ ဣတိဝေံ၊ ဤသို့၊ သစေဇာနာတိ၊ အကယ်၍ သိသည်ဖြစ်အံ့၊ အာဂုသော၊ ငါ့ရှင်တို့၊ ကုသလေသု၊ အပြစ်မရှိကုန်သော၊ ဓမ္မေသု၊ ထရားတို့၌၊ အံဟောရတ္တာနု သိက္ခိနာ၊ နေ့ညဉ့်ပတ်လုံးကောင်းစွာကျင့်ပြီးသော၊ တေနဘိက္ခုနာ၊ ထိုရဟန်းသည်။ တေနေဝ ဝီတိပါမောဇ္ဇေန၊ ထိုဝီတိပါမောဇ္ဇဖြင့်သာလျှင်၊ ဝိဟာထဗ္ဗံ၊ နေအပ်၏။ အာဂုသော၊ ငါ့ရှင်တို့၊ ဝုန၊ တဘနံ၊ ပရိစ၊ ထပီးတုံလည်း၊ ဘိက္ခုနာ၊ ရဟန်းသည်။ အတ္တနာဝ၊ မိမိသည်သာလျှင်၊ အတ္တာနံ၊ မိမိကိုယ်ကို၊ ဝေံ၊ ဤသို့သတ္တံ၊ သောနည်းဖြင့်၊ ပစ္စဝေက္ခိတဗ္ဗံ၊ ဆင်ခြင်အပ်၏။ ကံ၊ ပစ္စဝေက္ခိတဗ္ဗံ အဘယ်သို့ဆင်ခြင်အပ်သနည်း၊ အဟံ၊ ငါသည်၊ စောဒကော၊ စောဒကရဟန်းသည်။ ဝုဒ္ဓိတော၊ စောဒနာအပ်သည်ဖြစ်၍၊ စောဒကံ၊ စောဒကရဟန်းကို၊ အပ္ပသာဒေမိ၊ ချုပ်ချယ်သည်။ အဓိကံ နှစ်ခေါ်၊ ဖြစ်မိချေသလော၊ ဣတိ၊ ဤသို့၊ ပစ္စဝေက္ခိတဗ္ဗံ၊ ဆင်ခြင်အပ်၏။ အာဂုသော၊ ငါ့ရှင်တို့၊ ဘိက္ခု၊ ရဟန်းသည်။ ပစ္စဝေက္ခိမာနော၊ ဆင်ခြင်အပ်သည်ရှိသော်၊ ခေါ်၊ စင်စစ်၊ အဟံ၊ ငါသည်ကား။ စောဒကော၊ စောဒကရဟန်းသည်။ ဝုဒ္ဓိတော၊ စောဒနာအပ်သည်ဖြစ်၍၊ စောဒကံ၊ စောဒကရဟန်းကို၊ အပ္ပသာဒေမိ၊ ချုပ်ချယ်သည်။ အဓိ၊ ဖြစ်၏။ ဣတိဝေံ၊ ဤသို့၊ သစေဇာနာတိ၊ အကယ်၍ သိသည်ဖြစ်အံ့၊ အာဂုသော ငါ့ရှင်တို့၊ ထေနဘိက္ခုနာ၊ ထိုရဟန်းသည်၊ ပါပကာနံ၊ ယုတ်မာကုန်သော။ အကုသလာနံ၊ အကုသိုလ်ဖြစ်ကုန်သော၊ တေသံယေဝဓမ္မာနံ၊ ထိုတရားတို့ကိုသာလျှင်၊ ပဟာနာယ၊ ပယ်ခြင်းငှါ၊ ဝါယမိတဗ္ဗံ၊ လုံ့လပြုအပ်၏။ အာဂု

သော၊ ငါ့ရှင်တို့၊ ဘိက္ခု၊ ရဟန်းသည်၊ ပစ္စဝေက္ခမာနော၊ ဆင်ခြင်သည်ရှိ
 သော်၊ ခေါ၊ စင်စစ်၊ အဟံ၊ ငါသည်ကား၊ စောဒကေန၊ စောဒကရဟန်းသည်၊
 ဝုဒိတော၊ စောဒနာအပ်သည်ဖြစ်၍၊ စောဒကံ၊ စောဒကရဟန်းကို၊ န၊ အပ္ပဿ
 ဒေမိ၊ မချုပ်ချယ်သည်၊ အမိ၊ ဖြစ်၏၊ ဣတိဇံ၊ ဤသို့၊ သစေဇာနာတိ၊ အကယ်
 ၍ထိသည်ဖြစ်အံ့၊ အာဝုဿော၊ ငါ့ရှင်တို့၊ ကုသုလေသု၊ အပြစ်မရှိကုန်သော၊
 ဓမ္မေသု၊ ထရားတို့၌၊ အဟော၊ ရက္ခာ နှုထိက္ခိနာ၊ နေ့ညဉ့်ပတ်လုံးကောင်းစွာကုန်
 ပြီးသော၊ တေနဘိက္ခုနာ၊ ထိုရဟန်းသည်၊ တေနေဝီတိပါမောဇ္ဇေန၊ ထိုဝီ
 တိပါမောဇ္ဇဖြင့်သာလျှင်၊ ဝိဟာတဗ္ဗံ၊ နေအပ်၏၊ အာဝုဿော၊ ငါ့ရှင်တို့၊ ဝုန၊
 ထဘန်၊ ဖရံစ၊ ကပါးတုံလည်း၊ ဘိက္ခုနာ၊ ရဟန်းသည်၊ အတ္တနာဝ၊ မိမိသည်
 သာလျှင်၊ အတ္တာနံ၊ မိမိကိုယ်ကို၊ ဇံ၊ ဤဆင့်လတ္တံ့သောနည်းဖြင့်၊ ပစ္စဝေက္ခိ
 တဗ္ဗံဆင်ခြင်အပ်၏၊ ကိံ၊ ပစ္စဝေက္ခိတဗ္ဗံ၊ အဘယ်သို့ဆင်ခြင်အပ်သနည်း၊
 အဟံ၊ ငါသည်၊ စောဒကေန၊ စောဒကရဟန်းသည်၊ ဝုဒိတော၊ စောဒနာအပ်
 သည်ဖြစ်၍၊ စောဒကဿ၊ စောဒကအား၊ ပစ္စာရောပေမိ၊ ထဘန်အာပတ်
 တင်ပြန်သည်၊ အမိကံ၊ နှုခေါ၊ ဖြစ်မိချေသလော၊ ဣတိ၊ ဤသို့၊ ပစ္စဝေက္ခိတဗ္ဗံ၊
 ဆင်ခြင်အပ်၏၊ အာဝုဿော၊ ငါ့ရှင်တို့၊ ဘိက္ခု၊ ရဟန်းသည်၊ ပစ္စဝေက္ခမာ
 နော၊ ဆင်ခြင်သည်ရှိသော်၊ ခေါ၊ စင်စစ်၊ အဟံ၊ ငါသည်ကား၊ စောဒကေန၊
 စောဒကရဟန်းသည်၊ ဝုဒိတော၊ စောဒနာအပ်သည်ဖြစ်၍၊ စောဒကဿ၊
 စောဒကအား၊ ပစ္စာရောပေမိ၊ ထဘန်အာပတ်တင်ပြန်သည်၊ အမိ၊ ဖြစ်၏၊
 ဣတိဇံ၊ ဤသို့၊ သစေဇာနာတိ၊ အကယ်၍ထိသည်ဖြစ်အံ့၊ အာဝုဿော၊ ငါ့ရှင်
 တို့၊ တေနဘိက္ခုနာ၊ ထိုရဟန်းသည်၊ ပါပကာနံ၊ ယုတ်မာကုန်သော၊ အကုသ
 လာနံ၊ အကုသိုလ်ဖြစ်ကုန်သော၊ တေသံယေဝဓမ္မာနံ၊ ထိုထရားတို့ကိုသာ
 လျှင်၊ ပဟာနာယ၊ ပယ်ခြင်းငှါ၊ ဝါယမိတဗ္ဗံ၊ လုံ့လပြုအပ်၏၊ အာဝုဿော၊
 ငါ့ရှင်တို့၊ ဘိက္ခု၊ ရဟန်းသည်၊ ပစ္စဝေက္ခမာနော၊ ဆင်ခြင်အပ်သည်ရှိသော်
 ခေါ၊ စင်စစ်၊ အဟံ၊ ငါသည်ကား၊ စောဒကေန၊ စောဒကရဟန်းသည်၊ ဝုဒိ
 တော၊ စောဒနာအပ်သည်ဖြစ်၍၊ စောဒကဿ၊ စောဒကရဟန်းအား၊ နပစ္စာ
 ရောပေမိ၊ ထဘန် အာပတ်မတင်ပြန်သည်၊ အမိ၊ ဖြစ်၏၊ ဣတိဇံ၊ ဤသို့၊
 သစေဇာနာတိ၊ အကယ်၍ထိသည်ဖြစ်အံ့၊ အာဝုဿော၊ ငါ့ရှင်တို့၊ ကုသုလေ
 သု၊ အပြစ်မရှိကုန်သော၊ ဓမ္မေသု၊ ထရားတို့၌၊ အဟော၊ ရက္ခာ နှုထိက္ခိနာ၊
 နေ့ညဉ့်ပတ်လုံးကောင်းစွာကုန်ပြီးသော၊ တေနဘိက္ခုနာ၊ ထိုရဟန်းသည်၊
 တေနေဝီတိပါမောဇ္ဇေန၊ ထိုဝီတိပါမောဇ္ဇဖြင့်သာလျှင်၊ ဝိဟာတဗ္ဗံ၊ နေအပ်
 ၍၊ အာဝုဿော၊ ငါ့ရှင်တို့၊ ဝုန၊ ထဘန်၊ ဖရံစ၊ ကပါးတုံလည်း၊ ဘိက္ခုနာ၊

ရဟန်းသည်။ အတ္တာနာဝ၊ မိမိသည်သာလျှင်၊ အတ္တာနံ၊ မိမိကိုယ်ကို၊ ဧဝံ၊ ဤဆိုသတ္တံ့။ သောနည်းဖြင့်၊ ပစ္စဝေက္ခိတဗ္ဗံ၊ ဆင်ခြင်အပ်၏။ ငါ့ ပစ္စဝေက္ခိတဗ္ဗံ၊ အဘယ်သို့ဆင်ခြင်အပ်သနည်း၊ စောဒကေန၊ စောဒကရဟန်းသည်။ ဝုဒ္ဓိတော၊ စောဒနာအပ်သည်ဖြစ်၍၊ အညောနု၊ တပါးသောအကြောင်းဖြင့်၊ အညံ့၊ တပါးသောအကြောင်းကို၊ ပဋိစရာမိ၊ ဖုံးထွမ်းသည်။ အဓိကိန္နုခေါ၊ ဖြစ်မိချေသထော၊ ဗဟိဒ္ဓါ၊ အပဋ္ဌိ၊ ကထံ၊ စကားကို၊ အပနာမေမိ၊ ပယ်သည်၊ ကောပဉ္စ၊ အမျက်ကိုလည်းကောင်း၊ ဒေါသဉ္စ၊ အပြစ်ကိုလည်းကောင်း၊ အပ္ပပ္ပယဉ္စ၊ နှလုံးမသာခြင်းကိုလည်းကောင်း၊ ပါတုကရောမိ၊ ထင်စွာပြုသည်။ အဓိ၊ ဖြစ်၏။ ဣတိ၊ ဤသို့၊ ပစ္စဝေက္ခိတဗ္ဗံ၊ ဆင်ခြင်အပ်၏။ အာဝုသော၊ ငါ့ရှင်တို့၊ ထိက္ခု၊ ရဟန်းသည်၊ ပစ္စဝေက္ခမာနော၊ ဆင်ခြင်သည်ရှိသော်၊ ခေါ၊ စင်စစ်၊ အဟံ၊ ငါသည်ကား၊ စောဒကေန၊ စောဒကသည်။ ဝုဒ္ဓိတော၊ စောဒနာအပ်သည်ဖြစ်၍၊ အညောနု၊ တပါးသောအကြောင်းဖြင့်၊ အညံ့၊ တပါးသောအကြောင်းကို၊ ပဋိစရာမိ၊ ဖုံးထွမ်းသည်။ ဗဟိဒ္ဓါ၊ အပဋ္ဌိ၊ ကထံ၊ စကားကို၊ အပနာမေမိ၊ ပယ်သည်။ ကောပဉ္စ၊ အမျက်ကိုလည်းကောင်း၊ ဒေါသဉ္စ၊ အပြစ်ကိုလည်းကောင်း၊ အပ္ပပ္ပယဉ္စ၊ နှလုံးမသာခြင်းကိုလည်းကောင်း၊ ပါတုကရောမိ၊ ထင်စွာပြုသည်။ အဓိ၊ ဖြစ်၏။ ဣတိ၊ ဤသို့၊ သစေဇာနာတိ၊ အကယ်၍ ယိသည်ဖြစ်အံ့၊ အာဝုသော၊ ငါ့ရှင်တို့၊ တေနုဘိက္ခုနာ၊ ထိုရဟန်းသည်။ ပါပကာနံ၊ ယုတ်မာကုန်သော၊ အကုသလသနံ၊ အကုသိုလ် ဖြစ်ကုန်သော၊ တေသံယေဝဓမ္မာနံ၊ ထိုတရားတို့ကိုသာလျှင်၊ ပဟာနာယ၊ ပယ်ခြင်းငှါ၊ ဝါယမိတဗ္ဗံ၊ လုံ့လပြုအပ်၏။ အာဝုသော၊ ငါ့ရှင်တို့၊ ထိက္ခု၊ ရဟန်းသည်၊ ပစ္စဝေက္ခမာနော၊ ဆင်ခြင်အပ်သည်ရှိသော်၊ ခေါ၊ စင်စစ်၊ အဟံ၊ ငါသည်ကား၊ စောဒကေန၊ စောဒကသည်။ ဝုဒ္ဓိတော၊ စောဒနာအပ်သည်ဖြစ်၍၊ အညောနု၊ တပါးသောအကြောင်းဖြင့်၊ အညံ့၊ တပါးသောအကြောင်းကို၊ နပဋိစရာမိ၊ မဖုံးထွမ်းသည်။ ဗဟိဒ္ဓါ၊ အပဋ္ဌိ၊ ကထံ၊ စကားကို၊ နအပနာမေမိ၊ မပယ်သည်။ ကောပဉ္စ၊ အမျက်ကိုလည်းကောင်း၊ ဒေါသဉ္စ၊ အပြစ်ကိုလည်းကောင်း၊ အပ္ပပ္ပယဉ္စ၊ နှလုံးမသာခြင်းကိုလည်းကောင်း၊ နပါတုကရောမိ၊ ထင်စွာမပြုသည်။ အဓိ၊ ဖြစ်၏။ ဣတိ၊ ဤသို့၊ သစေဇာနာတိ၊ အကယ်၍ ယိသည်ဖြစ်အံ့၊ အာဝုသော၊ ငါ့ရှင်တို့၊ ကုသလေသု၊ ကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မေသု၊ တရားတို့၌၊ အဟောရတ္တာနုဘိက္ခိနာ၊ နေ့ညဉ့်ပတ်လုံးကောင်းစွာကျင့်ပြီးသော၊ တေနုဘိက္ခုနာ၊ ထိုရဟန်းသည်။ တေနေဝပီတိပါမောဇ္ဇေန၊ ထိုပီတိပါမောဇ္ဇဖြင့်သာလျှင်၊ ဝိဟာတဗ္ဗံ၊ နေ့အပ်၏။ အာဝုသော

ငါ့ရှင်တို့၊ ဝုနု၊ တာဘန်၊ ပရံစ၊ တပါးတုံလည်း။ ဘိက္ခုနာ၊ ရဟန်းသည်၊ အတ္တနာဝ၊ မိမိသည်သာ သျှင်၊ အတ္တာနံ၊ မိမိကိုယ်ကို၊ ဧဝံ၊ ဤဆိုလတ္တံ့၊ သောနည်းဖြင့်၊ ပစ္စဝေက္ခိတဗ္ဗံ၊ ဆင်ခြင်အပ်၏၊ ကိံ ပစ္စဝေက္ခိတဗ္ဗံ၊ အဘယ်သို့ဆင်ခြင်အပ်သနည်း၊ အဟံ၊ ငါသည်၊ စောဒကေန၊ စောဒကရဟန်းသည်၊ ဝုဒိတော၊ စောဒနာအပ်သည်ဖြစ်၍၊ အပဒါနေန၊ မိမိအကျင့်ဖြင့်၊ သံပါယာမိ၊ ပြေပြစ်အောင်ဆိုနိုင်သည်။ အမိကိံ ခူခေါ၊ ဖြစ်လေသလော၊ ဣတိ၊ ဤသို့၊ ပစ္စဝေက္ခိတဗ္ဗံ၊ ဆင်ခြင်အပ်၏၊ အာဝုသော၊ ငါ့ရှင်တို့၊ ဘိက္ခု၊ ရဟန်းသည်၊ ပစ္စဝေက္ခမာနော၊ ဆင်ခြင်သည် ရှိသော်၊ ခေါ၊ စင်စစ်၊ အဟံ၊ ငါသည်ကား၊ စောဒကေန၊ စောဒကရဟန်းသည်၊ ဝုဒိတော၊ စောဒနာအပ်သည်ဖြစ်၍၊ အပဒါနေန၊ မိမိအကျင့်ဖြင့်၊ သံပါယာမိ၊ ပြေပြစ်အောင်ဆိုနိုင်သည်။ အမိ၊ ဖြစ်၏၊ ဣတိဧဝံ၊ ဤသို့၊ သစေဇာနာတိ၊ အကယ်၍ သိသည်ဖြစ်အံ့၊ အာဝုသော၊ ငါ့ရှင်တို့၊ ထေနဘိက္ခုနော၊ ထိုရဟန်းသည်၊ ပါပကာနံ၊ ယုတ်မာကုန်သော၊ အကုသလာနံ၊ အကုသိုလ်ဖြစ်ကုန်သော၊ ထေသံယေဝဓမ္မာနံ၊ ထိုထရားတို့ကိုသာလျှင်၊ ပဟာနာယ၊ ပယ်ခြင်းငှါ၊ ဝါယမိတဗ္ဗံ၊ လုံ့လပြုအပ်၏၊ အာဝုသော၊ ငါ့ရှင်တို့၊ ဘိက္ခု၊ ရဟန်းသည်၊ ပစ္စဝေက္ခမာနော၊ ဆင်ခြင်သည် ရှိသော်၊ ခေါ၊ စင်စစ်၊ အဟံ၊ ငါသည်ကား၊ စောဒကေန၊ စောဒကရဟန်းသည် ဝုဒိတော၊ စောဒနာအပ်သည်ဖြစ်၍၊ အပဒါနေန၊ မိမိအကျင့်ဖြင့်၊ သံပါယာမိ၊ ပြေပြစ်အောင်ဆိုနိုင်သည်။ အမိ၊ ဖြစ်၏၊ ဣတိဧဝံ၊ ဤသို့၊ သစေဇာနာတိ၊ အကယ်၍ သိသည်ဖြစ်အံ့၊ အာဝုသော၊ ငါ့ရှင်တို့၊ ကုသလေသု၊ အပြစ်မရှိကုန်သော၊ ဓမ္မေသု၊ တရားတို့၌၊ အဟောရတ္တာနုထိက္ခိနာ၊ နေ့ညဉ့်ပတ်လုံးကောင်းစွာကျင့်ပြီးသော၊ ထေနဘိက္ခုနာ၊ ထိုရဟန်းသည်၊ ထေနဗ္ဗဝိတိပါမောဇ္ဇေန၊ ထိုပီတိပါမောဇ္ဇဖြင့်သာလျှင်၊ ဝိဟာတဗ္ဗံ၊ နေအပ်၏၊ အာဝုသော၊ ငါ့ရှင်တို့၊ ဝုနု၊ တာဘန်၊ ပရံစ၊ တပါးတုံလည်း။ ဘိက္ခုနာ၊ ရဟန်းသည်၊ အတ္တနာဝ၊ မိမိသည်သာလျှင်၊ အတ္တာနံ၊ မိမိကိုယ်ကို၊ ဧဝံ၊ ဤဆိုလတ္တံ့၊ သောနည်းဖြင့်၊ ပစ္စဝေက္ခိတဗ္ဗံ၊ ဆင်ခြင်အပ်၏၊ ကိံ ပစ္စဝေက္ခိတဗ္ဗံ၊ အဘယ်သို့ဆင်ခြင်အပ်သနည်း၊ မက္ခိ၊ သူတပါးတို့၏ကျေးဇူးကို ချေဖျောက်ထုတ်သည်၊ ပဇ္ဇာသိ၊ အပြိုင်ပြုထုတ်သည်။ အမိကိံ ခူခေါ၊ ဖြစ်လေသလော၊ ဣတိ၊ ဤသို့၊ ပစ္စဝေက္ခိတဗ္ဗံ၊ ဆင်ခြင်အပ်၏၊ အာဝုသော၊ ငါ့ရှင်တို့၊ ဘိက္ခု၊ ရဟန်းသည်၊ ပစ္စဝေက္ခမာနော၊ ဆင်ခြင်သည် ရှိသော်၊ ခေါ၊ စင်စစ်၊ အဟံ၊ ငါသည်ကား၊ မက္ခိ၊ သူတပါးတို့၏ကျေးဇူးကို ချေဖျောက်ထုတ်သည်၊ ပဇ္ဇာသိ၊ အပြိုင်ပြုထုတ်သည်။ အမိ၊ ဖြစ်၏၊ ဣတိဧဝံ၊ ဤသို့၊ သစေဇာနာတိ၊ အကယ်၍

သိသည်ဖြစ်အံ့။ အာဝဿော၊ ငါ့ရှင်တို့၊ တေနုတိက္ခနာ၊ ထိုရဟန်းသည်၊ ပါပ
 ကာနံ၊ ယုတ်မာကျန်သော၊ အကုသဏ္ဍာနံ၊ အကုသိုလ်ဖြစ်ကုန်သော၊ တေသံ
 ယေဝဓမ္မာနံ၊ ထိုတရားတို့ကိုသာလျှင်၊ ပဟာနာယ၊ ပယ်ခြင်းငှါ၊ ဝါယမိ
 တဗ္ဗံ၊ လုံ့လပြုအပ်၏။ အာဝဿော၊ ငါ့ရှင်တို့၊ ဘိက္ခု၊ ရဟန်းသည်၊ ပစ္စဝေက္ခ
 မာနော၊ ဆင်ခြင်သည်ရှိသော်၊ ခေါ၊ စင်စစ်၊ အဟံ၊ ငါသည်ကား၊ အမက္ခိ၊
 သူတပါးတို့၏ ကျေးဇူးကိုမချေပျောက်တတ်သည်။ အပဇ္ဇာသိ၊ အပြင်မပြု
 ထတ်သည်။ အမိ၊ ဖြစ်၏။ ဣတိဝေံ၊ ဤသို့၊ သစေဇာနာတိ၊ အကယ်၍ သိသည်
 ဖြစ်အံ့။ အာဝဿော၊ ငါ့ရှင်တို့၊ ကုသလေသု၊ အပြစ်မရှိကုန်သော၊ ဓမ္မေသု၊
 ထရားတို့၌၊ အဟောရတ္တာနုသိက္ခိနာ၊ နေ့ညဉ့်ပတ်လုံး ကောင်းစွာကျင့်ပြီး
 သော၊ တေနုတိက္ခနာ၊ ထိုရဟန်းသည်၊ တေနေဝပီတိပါမောဇ္ဇေန၊ ထိုပီတိ
 ပါမောဇ္ဇဖြင့် သာလျှင်၊ ဝိဟာတဗ္ဗံ၊ နေအပ်၏။ အာဝဿော၊ ငါ့ရှင်တို့၊ ဝုန၊
 တဘနံ၊ ပရံစ၊ တပါးတံ့လည်း၊ ဘိက္ခုနာ၊ ရဟန်းသည်၊ အတ္တနာဝ၊ မိမိသည်
 သာလျှင်၊ အတ္တာနံ၊ မိမိကိုယ်ကို၊ ဝေံ၊ ဤဆိုလတ္တံ့ သောနည်းဖြင့်၊ ပစ္စဝေက္ခ
 တဗ္ဗံ၊ ဆင်ခြင်အပ်၏။ ဘိ၊ ပစ္စဝေက္ခိတဗ္ဗံ၊ အဘယ်သို့ဆင်ခြင်အပ်သနည်း။
 အဟံ၊ ငါသည်၊ ဣသုကံ၊ သူတပါး၏စည်းစိမ်ကိုပြုရုတတ်သည်။ မစ္ဆရိ၊
 မိမိ၏စည်းစိမ်ကို ဖျှံ့ရှက်တတ်သည်။ အမိ၊ ဖြစ်၏။ ဣတိဝေံ၊ ဤသို့၊ သစေ
 ဇာနာတိ၊ အကယ်၍ သိသည်ဖြစ်အံ့။ အာဝဿော၊ ငါ့ရှင်တို့၊ ဘိက္ခု၊
 ရဟန်းသည်၊ ပစ္စဝေက္ခမာနော၊ ဆင်ခြင်သည်ရှိသော်၊ ခေါ၊ စင်စစ်၊ အဟံ၊
 ငါသည်ကား၊ ဣသုကံ၊ သူတပါး၏စည်းစိမ်ကိုပြုရုတတ်သည်။ မစ္ဆရိ၊
 မိမိ၏စည်းစိမ်ကို ဖျှံ့ရှက်တတ်သည်။ အမိ၊ ဖြစ်၏။ ဣတိဝေံ၊ ဤသို့၊ သစေ
 ဇာနာတိ၊ အကယ်၍ သိသည်ဖြစ်အံ့။ အာဝဿော၊ ငါ့ရှင်တို့၊ တေနုတိက္ခနာ၊
 ထိုရဟန်းသည်၊ ပါပကာနံ၊ ယုတ်မာကျန်သော၊ အကုသဏ္ဍာနံ၊ အကုသိုလ်
 ဖြစ်ကုန်သော၊ တေသံယေဝဓမ္မာနံ၊ ထိုတရားတို့ကိုသာလျှင်၊ ပဟာနာယ၊
 ပယ်ခြင်းငှါ၊ ဝါယမိတဗ္ဗံ၊ လုံ့လပြုအပ်၏။ အာဝဿော၊ ငါ့ရှင်တို့၊ ဘိက္ခု၊
 ရဟန်းသည်၊ ပစ္စဝေက္ခမာနော၊ ဆင်ခြင်သည်ရှိသော်၊ ခေါ၊ စင်စစ်၊ အဟံ၊
 ငါသည်ကား၊ အနိသုကံ၊ သူတပါး၏ စည်းစိမ်ကို မပြုရုတတ်သည်။
 အမစ္ဆရိ၊ မိမိ၏စည်းစိမ်ကို မဖျှံ့ရှက်တတ်သည်။ အမိ၊ ဖြစ်၏။ ဣတိဝေံ၊
 ဤသို့၊ သစေဇာနာတိ၊ အကယ်၍ သိသည်ဖြစ်အံ့။ အာဝဿော၊ ငါ့ရှင်တို့၊
 ကုသလေသု၊ အပြစ်မရှိကုန်သော၊ ဓမ္မေသု၊ ထရားတို့၌၊ အဟောရတ္တာနု
 သိက္ခိနာ၊ နေ့ညဉ့်ပတ်လုံး ကောင်းစွာကျင့်ပြီးသော၊ တေနုတိက္ခနာ၊ ထိုရဟန်း
 သည်၊ တေနေဝပီတိပါမောဇ္ဇေန၊ ထိုပီတိပါမောဇ္ဇဖြင့် သာလျှင်၊ ဝိဟာတဗ္ဗံ၊

နေအပ်၏။ အာဂုဿော၊ ငါ့ရှင်တို့၊ ပုံန၊ တဘန်၊ ပရံစ၊ တပါးတုံထည်း၊ ဘိက္ခုနာ၊ ရဟန်းသည်။ အတ္တနာဝ၊ မိမိသည်သာလျှင်၊ အတ္တနံ၊ မိမိကိုယ်ကို၊ ဧဝံ၊ ဤသို့လတ္တံ့၊ သောနည်းဖြင့်၊ ပစ္စဝေက္ခိတဗ္ဗံ၊ ဆင်ခြင်အပ်၏။ ကိံ ပစ္စဝေက္ခိတဗ္ဗံ၊ အဘယ်သို့ဆင်ခြင်အပ်သနည်း၊ အဟံ၊ ငါသည်။ သဋ္ဌော၊ စဉ်းလဲကောက်ကျစ်သည်။ မာယာဝိ၊ မိမိအပြစ်ကိုဖုံးလွှမ်းခြင်း မာယာရှိသည်။ အမ္ဘိကိံ နုခေါ၊ ဖြစ်မိချေသလော၊ ဣတိ၊ ဤသို့၊ ပစ္စဝေက္ခိတဗ္ဗံ၊ ဆင်ခြင်အပ်၏။ အာဂုဿော၊ ငါ့ရှင်တို့၊ ဘိက္ခု၊ ရဟန်းသည်။ ပစ္စဝေက္ခမာနော၊ ဆင်ခြင်သည်ရှိသော်၊ ခေါ၊ စင်စစ်။ အဟံ၊ ငါသည်ကား၊ သဋ္ဌော၊ စဉ်းလဲကောက်ကျစ်သည်။ မာယာဝိ၊ မိမိအပြစ်ကိုဖုံးလွှမ်းခြင်း မာယာရှိသည်။ အမ္ဘိ၊ ဖြစ်၏။ ဣတိ ဧဝံ၊ ဤသို့၊ သဝေဇာနာတိ၊ အကယ်၍ သိသည်ဖြစ်အံ့။ အာဂုဿော၊ ငါ့ရှင်တို့၊ တေနဘိက္ခုနာ၊ ထိုရဟန်းသည်၊ ပါပကာနံ၊ ယုတ်မာကုန်သော၊ အက္ခသဿာနံ၊ အကုသိုလ်ဖြစ်ကုန်သော၊ တေသံယေဝဓမ္မာနံ၊ ထိုတရားတို့ကိုသာလျှင်၊ ပဟာနာယ၊ ပယ်ခြင်း၊ ဌာ၊ ဝါယမိတဗ္ဗံ၊ လုံ့လပြုအပ်၏။ အာဂုဿော၊ ငါ့ရှင်တို့၊ ဘိက္ခု၊ ရဟန်းသည်။ ပစ္စဝေက္ခမာနော၊ ဆင်ခြင်သည်ရှိသော်၊ ခေါ၊ စင်စစ်။ အဟံ၊ ငါသည်ကား၊ အသဋ္ဌော၊ မစဉ်းလဲမကောက်ကျစ်သည်။ အမာယာဝိ၊ မိမိအပြစ်ကို ဖုံးလွှမ်းခြင်း မာယာမရှိသည်။ အမ္ဘိ၊ ဖြစ်၏။ ဣတိ ဧဝံ၊ ဤသို့၊ သဝေဇာနာတိ၊ အကယ်၍ သိသည်ဖြစ်အံ့။ အာဂုဿော၊ ငါ့ရှင်တို့၊ ကုသလေသု၊ အပြစ်မရှိကုန်သော၊ ဓမ္မေသု၊ တရားတို့၌၊ အဟောရတ္တာနုသိက္ခိနာ၊ နေ့ညဉ့်ပတ်လုံးကောင်းစွာ ကျင့်ပြီးသော၊ တေနဘိက္ခုနာ၊ ထိုရဟန်းသည်။ တေနေဝပီတိပါမောဇ္ဇေန၊ ထိုပီတိပါမောဇ္ဇဖြင့်သာလျှင်၊ ဝိဟာတဗ္ဗံ၊ နေအပ်၏။ အာဂုဿော၊ ငါ့ရှင်တို့၊ ပုံန၊ တဘန်၊ ပရံစ၊ တပါးတုံထည်း၊ ဘိက္ခုနာ၊ ရဟန်းသည်။ အတ္တနာဝ၊ မိမိသည်သာလျှင်၊ အတ္တနံ၊ မိမိကိုယ်ကို၊ ဧဝံ၊ ဤသို့လတ္တံ့၊ သောနည်းဖြင့်၊ ပစ္စဝေက္ခိတဗ္ဗံ၊ ဆင်ခြင်အပ်၏။ ကိံ ပစ္စဝေက္ခိတဗ္ဗံ၊ အဘယ်သို့ဆင်ခြင်အပ်သနည်း၊ အဟံ၊ ငါသည်။ ထဇ္ဈေါ၊ ခက်ထန်သည်။ အတိမာနိ၊ အလွန်မာန်ရှိသည်။ အမ္ဘိကိံ နုခေါ၊ ဖြစ်မိချေသလော၊ ဣတိ၊ ဤသို့၊ ပစ္စဝေက္ခိတဗ္ဗံ၊ ဆင်ခြင်အပ်၏။ အာဂုဿော၊ ငါ့ရှင်တို့၊ ဘိက္ခု၊ ရဟန်းသည်။ ပစ္စဝေက္ခမာနော၊ ဆင်ခြင်သည်ရှိသော်၊ ခေါ၊ စင်စစ်။ အဟံ၊ ငါသည်ကား၊ ထဇ္ဈေါ၊ ခက်ထန်သည်။ အတိမာနိ၊ အလွန်မာန်ရှိသည်။ အမ္ဘိ၊ ဖြစ်၏။ ဣတိ ဧဝံ၊ ဤသို့၊ သဝေဇာနာတိ၊ အကယ်၍ သိသည်ဖြစ်အံ့။ အာဂုဿော၊ ငါ့ရှင်တို့၊ တေနဘိက္ခုနာ၊ ထိုရဟန်းသည်။ ပါပကာနံ၊ ယုတ်မာကုန်သော၊ အက္ခသဿာနံ၊ အကုသိုလ်ဖြစ်ကုန်သော၊ တေသံယေဝဓမ္မာနံ၊ ထိုတရားတို့ကိုသာလျှင်။

သဏ္ဍာန်၊ အကုသိုလ်ဖြစ်ကုန်သော၊ ထေသံယေဝဓမ္မာန်၊ ထိုထရားတို့ကိုသာလျှင်၊ ပဟာနာယ၊ ပယ်ခြင်းငှါ၊ ဝါယမိတဗ္ဗံ၊ လုံ့လပြုအပ်၏။ အာဝုသော၊ ငါ့ရှင်တို့၊ ဘိက္ခု၊ ရဟန်းသည်၊ ပစ္စဝေက္ခမာနေ၊ ဆင်ခြင်သည်ရှိသော်၊ ခေါ၊ စင်စစ်၊ အဟံ၊ ငါသည်ကား၊ ကောဓနေ၊ အမျက်ထွက် ထတ်သော အလှေရှိသည်။ ကောဓဟေတု၊ တကြိမ် အမျက်ထွက်ခြင်း အကြောင်းကြောင့်၊ ဥပနာတိ၊ အကြိမ်ကြိမ် ရန်ညှိုးဖွဲ့ခြင်းရှိသည်။ နုအမ္ဘိမဖြစ်၊ ဣတိ ဝေံ၊ ဤသို့၊ သဝေဇာနာတိ၊ အကယ်၍ထိသည်ဖြစ်အံ့၊ အာဝုသော၊ ငါ့ရှင်တို့၊ ကုသလေသု၊ အပြစ်မရှိကုန်သော၊ ဓမ္မေသု၊ တရားတို့၌၊ အဟော ရက္ခာနုထိက္ခိနာ၊ နေ့ညဉ့် ပတ်လုံးကောင်းစွာ ကျင့်ပြီးသော၊ ထေနဘိက္ခုနာ၊ ထိုရဟန်းသည်၊ တေနေဝ ဝီတိပါမောဇ္ဇေန၊ ထိုဝီတိပါမောဇ္ဇဖြင့်သာလျှင်၊ ဝိဟာတဗ္ဗံ၊ နေအပ်၏။ အာဝုသော၊ ငါ့ရှင်တို့၊ ဝုန၊ တတန်၊ ပရံ၊ တပါးထံထည်း။ ဘိက္ခုနာ၊ ရဟန်းသည်၊ အတ္တနာဝ၊ မိမိသည်သာလျှင်၊ အက္ကာန်၊ မိမိကိုယ်ကို၊ ဝေံ၊ ဤဆိုထုတ်သောနည်းဖြင့်၊ ပစ္စဝေက္ခိတဗ္ဗံ၊ ဆင်ခြင်အပ်၏။ ကိံ ပစ္စဝေက္ခိတဗ္ဗံ၊ အဘယ်သို့ခြင်ဆင်အပ်သနည်း။ အဟံ၊ ငါသည်၊ ကောဓနေ၊ အမျက်ထွက်ထတ်သော အလှေရှိသည်။ ကောဓဟေတု၊ တကြိမ် အမျက်ထွက်ခြင်း အကြောင်းကြောင့်၊ အဘိသံဝိ၊ အလွန်အမျက်ဒေါသ၌ကပ်ငြိခြင်းသည်။ အမ္ဘိ၊ ဖြစ်၏။ ဣတိ ဝေံ၊ ဤသို့၊ သဝေဇာနာတိ၊ အကယ်၍ထိသည်ဖြစ်အံ့၊ အာဝုသော၊ ငါ့ရှင်တို့၊ ဘိက္ခု၊ ရဟန်းသည်၊ ပစ္စဝေက္ခမာနေ၊ ဆင်ခြင်သည်ရှိသော်၊ ခေါ၊ စင်စစ်၊ အဟံ၊ ငါသည်ကား၊ ကောဓနေ၊ အမျက်ထွက်ထတ်သော အလှေရှိသည်။ ကောဓဟေတု၊ တကြိမ် အမျက်ထွက်ခြင်း အကြောင်းကြောင့်၊ အဘိသံဝိ၊ အလွန်အမျက်ဒေါသ၌ကပ်ငြိထတ်သည်။ အမ္ဘိ၊ ဖြစ်၏။ ဣတိ ဝေံ၊ ဤသို့၊ သဝေဇာနာတိ၊ အကယ်၍ထိသည်ဖြစ်အံ့၊ အာဝုသော၊ ငါ့ရှင်တို့၊ ထေနဘိက္ခုနာ၊ ထိုရဟန်းသည်၊ ပါပကာန်၊ ယုတ်မာကုန်သော၊ အကုသဏ္ဍာန်၊ အကုသိုလ်ဖြစ်ကုန်သော၊ ထေသံယေဝဓမ္မာန်၊ ထိုထရားတို့ကိုသာလျှင်၊ ပဟာနာယ၊ ပယ်ခြင်းငှါ၊ ဝါယမိတဗ္ဗံ၊ လုံ့လပြုအပ်၏။ အာဝုသော၊ ငါ့ရှင်တို့၊ ဘိက္ခု၊ ရဟန်းသည်၊ ပစ္စဝေက္ခမာနေ၊ ဆင်ခြင်သည်ရှိသော်၊ ခေါ၊ စင်စစ်၊ အဟံ၊ ငါသည်ကား၊ ကောဓနေ၊ အမျက်ထွက်ထတ်သော အလှေရှိသည်။ နုအမ္ဘိမဖြစ်၊ ကောဓဟေတု၊ တကြိမ် အမျက်ထွက်ခြင်း အကြောင်းကြောင့်၊ အဘိသံဝိ၊ အလွန်အမျက်ဒေါသ၌ကပ်ငြိသည်။ နုအမ္ဘိမဖြစ်၊ ဣတိ ဝေံ၊ ဤသို့၊ သဝေဇာနာတိ၊ အကယ်၍ထိသည်ဖြစ်အံ့၊ အာဝုသော၊ ငါ့ရှင်တို့၊ ကုသလေသု၊ အပြစ်မရှိကုန်

ပါမောဇ္ဇဖြင့်သာလျှင်၊ ဝိဟာတဗ္ဗံ၊ နေအပ်၏။ အာဝုသော၊ ငါ့ရှင်တို့၊ တိက္ခ၊
 ရဟန်းသည်၊ ပဗ္ဗဝေက္ခမာနော၊ ဆင်ခြင်သည်ရှိသော်၊ သဗ္ဗေဝိ၊ အလုံးစုံလည်း
 ဖြစ်ကုန်သော၊ ပါပကေ၊ ယုတ်မာကုန်သော၊ အကုသထေ၊ အကုသိုလ်ဖြစ်ကုန်
 သော၊ ဣမေဝေဓမ္မေ၊ ဤတရားတို့ကို၊ အပ္ပဟိနေ၊ မပယ်အပ်ကုန်သေးသည်တို့
 ကို၊ အတ္တနိ၊ မိမိ၌။ သစေသမနုပဿတိ၊ အကယ်၍ မြင်သည်ဖြစ်အံ့၊ အာဝု
 သော၊ ငါ့ရှင်တို့၊ ထေဒုတိက္ခနာ၊ ထိုရဟန်းသည်၊ ပါပကာနံ၊ ယုတ်မာကုန်
 သော၊ အကုသလ္လာနံ၊ အကုသိုလ်ဖြစ်ကုန်သော၊ သဗ္ဗေသံယေဝ၊ အလုံးစုံ
 သာလျှင်ဖြစ်ကုန်သော၊ ဣမေသံဓမ္မာနံ၊ ဤတရားတို့ကို၊ ပဟာနာယ၊ ပယ်ခြင်း
 ဌာ၊ ဝါယမိတဗ္ဗံ၊ လုံ့လပြုအပ်၏။ အာဝုသော၊ ငါ့ရှင်တို့၊ တိက္ခ၊ ရဟန်းသည်၊
 ပဗ္ဗဝေက္ခမာနော၊ ဆင်ခြင်သည်ရှိသော်၊ အတ္တနိ၊ မိမိ၌။ ပဟိနေ၊ ပယ်အပ်
 ကုန်သော၊ သဗ္ဗေဝိ၊ အလုံးစုံလည်းဖြစ်ကုန်သော၊ ပါပကေ၊ ယုတ်မာကုန်
 သော၊ အကုသထေ၊ အကုသိုလ်ဖြစ်ကုန်သော၊ ဣမေဝေဓမ္မေ၊ ဤတရားတို့ကို၊
 သစေသမနုပဿတိ၊ အကယ်၍ မြင်သည်ဖြစ်အံ့၊ အာဝုသော၊ ငါ့ရှင်တို့၊
 ကုသလေသု၊ ကုသိုလ်ဖြစ်ကုန်သော၊ ဝေဓမ္မသု၊ တရားတို့၌၊ အဟောရတ္ထာနု
 သိက္ခိနာ၊ နေ့ညဉ့်ပတ်လုံး ကောင်းစွာကျင့်ပြီးသော၊ ထေဒုတိက္ခနာ၊ ထို
 ရဟန်းသည်၊ ထေဒေဝပီတိပါမောဇ္ဇေန၊ ထိုပီတိပါမောဇ္ဇဖြင့် သာလျှင်၊
 ဝိဟာတဗ္ဗံ၊ နေအပ်၏။ အာဝုသော၊ ငါ့ရှင်တို့၊ သေယျထာဝိ၊ ဥပမာမည်သည်
 ကား၊ မဏ္ဍနဇာတိကော၊ တန်ဆာဆင်လေ့ သဘောရှိသော၊ ဒဟရောပါ၊
 ပျိုရွယ်သည်လည်းဖြစ်သော၊ ယုဝါဝါ၊ ပဌမအရွယ်၌ထည်သည်လည်းဖြစ်
 သော၊ ဣတ္ထိဝါ၊ မိန်းမသည် လည်းကောင်း၊ ဝုဒိသောဝါ၊ ယောကျ်ားသည်
 လည်းကောင်း၊ ပရိသုဒ္ဓေ၊ စင်ကြယ်စွာသော၊ ပရိယောဒါတေ၊ ပြီးပြီးပျက်ပြု
 စင်စွာသော၊ အာဒါသေဝါ၊ ကြွေးမဲ့၌ လည်းကောင်း၊ အန္တေ၊ အလွန်ကြည်
 သော၊ ဥဓကပတ္တေဝါ၊ ရေခွက်၌လည်းကောင်း၊ သကံဗုဒ္ဓိမိတ္တံ၊ မိမိမျက်
 နှာနိမိတ်ကို၊ ပဗ္ဗဝေက္ခမာနော၊ ကြည့်ရှုဆင်ခြင်သည် ရှိသော်၊ တတ္ထ၊
 ထိုမျက်နှာနိမိတ်၌၊ ရဇံဝါ၊ အာဂန္တုကမြို့ကိုလည်းကောင်း၊ အင်္ဂံတံဝါ၊
 မျက်နှာ၌ရောက်သောမှည့်မည်းဝက်ခြံကိုလည်းကောင်း၊ သစေပဿတိ၊
 အကယ်၍ မြင်သည်ဖြစ်အံ့၊ ဝေသတိ၊ ဤသို့မြင်သည်ရှိသော်၊ တသေဝ
 ခုဇာတံဝါ၊ ထိုအာဂန္တုကမြို့ကို လည်းကောင်း၊ အဿအင်္ဂံတံသေဝါ၊
 ထိုမှည့်မည်းဝက်ခြံကို လည်းကောင်း၊ ပဟာနာယ၊ ပယ်ခြင်းဌာ၊ ဝါယမ
 တိ၊ လုံ့လပြု၏။ တတ္ထ၊ ထိုမျက်နှာနိမိတ်၌၊ ရဇံဝါ၊ အာဂန္တုကမြို့ကိုလည်း
 ကောင်း၊ အင်္ဂံတံဝါ၊ မှည့်မည်းဝက်ခြံကို လည်းကောင်း၊ နေဝစေပဿတိ၊

အကယ်၍ မမြင်သည်ဖြစ်အံ့၊ တေနေဝ၊ ထိုမျက်နှာ၌ အပြစ်ကင်းသော အ
 ကြောင်းဖြင့်သာလျှင်၊ မေ၊ ငါ့အား။။ ထပ်ဘာဝထ၊ ရတတ်စွတကား၊ မေ၊
 ငါ၏၊ မုခံ၊ မျက်နှာသည်၊ ပရိသုဒ္ဓိဝထ၊ စင်ကြယ် သန့်ရှင်းပေစွ တကား။
 ဣတိ၊ ဤသို့၊ အတ္တမနော၊ ဝမ်းမြောက်သည်၊ ဟောတိယထာ၊ ဖြစ်သကဲ့သို့၊
 အာပုသော၊ ငါ့ရှင်တို့၊ ဝေမေဝခေါ၊ ဤအတူသာလျှင်၊ ဘိက္ခု၊ ရဟန်းသည်၊
 ပဗ္ဗဝေက္ခမာနော၊ ဆင်ခြင်သည်ရှိသော်၊ အတ္တနိ၊ မိမိ၌၊ အပ္ပဟိနေ၊ မပယ်အပ်
 ကုန်သေးသော၊ သဗ္ဗေဝိ၊ အလုံးစုံလည်း ဖြစ်ကုန်သော၊ ပါပကော၊ ယုတ်မာ
 ကုန်သော၊ အကုသထေ၊ အကုသိုလ်ဖြစ်ကုန်သော၊ ဣမေခမ္မေ၊ ဤတရားတို့
 ကို၊ သမနုပဿတိ၊ မြင်၏၊ အာပုသော၊ ငါ့ရှင်တို့၊ တေနဘိက္ခုနာ၊ ထိုရဟန်း
 သည်၊ သဗ္ဗေသညေဝ၊ အလုံးစုံသာလျှင်ဖြစ်ကုန်သော၊ ပါပကာနံ၊ ယုတ်မာ
 ကုန်သော၊ အကုသထာနံ၊ အကုသိုလ် ဖြစ်ကုန်သော၊ ဣမေသံဓမ္မာနံ၊
 ဤတရားတို့ကိုသာလျှင်၊ ပဟာနာယ၊ ပယ်ခြင်းငှါ၊ ဝါယမိတဗ္ဗံ၊ လုံ့လပြု
 အပ်၏၊ အာပုသော၊ ငါ့ရှင်တို့၊ ဘိက္ခု၊ ရဟန်းသည်၊ ပဗ္ဗဝေက္ခမာနော၊
 ဆင်ခြင်အပ်သည်ရှိသော်၊ အတ္တနိ၊ မိမိ၌၊ ပဟိနေ၊ ပယ်အပ်ကုန်ပြီးသော၊
 သဗ္ဗေဝိ၊ အလုံးစုံလည်းဖြစ်ကုန်သော၊ ပါပကော၊ ယုတ်မာကုန်သော၊ အကု
 သထေ၊ အကုသိုလ်ဖြစ်ကုန်သော၊ ဣမေခမ္မေ၊ ဤတရားတို့ကို၊ သစေသမနု
 ပဿတိ၊ အကယ်၍ မြင်သည်ဖြစ်အံ့၊ အာပုသော၊ ငါ့ရှင်တို့၊ ကုသထေသု၊
 အပြစ်မရှိကုန်သော၊ ဓမ္မေသု၊ တရားတို့၌၊ အဟောရက္ခာနုထိက္ခိနာ၊ နေ့ညဉ့်
 ပတ်ထုံးကောင်းစွာကျင့်ပြီးသော၊ တေနဘိက္ခုနာ၊ ထိုရဟန်းသည်၊ တေနေဝ
 ဝိတိပါမောဇ္ဇေန၊ ထိုဝိတိပါမောဇ္ဇဖြင့်သာလျှင်၊ ဝိဟာတဗ္ဗံ၊ နေအပ်၏၊ ဣတိ၊
 ဤသို့၊ အဝေါစ၊ ဆို၏၊ အာယသ္မာမဟာမောဂ္ဂဏာနော၊ အရှင်မဟာမောဂ္ဂ
 ဝာနံသည်၊ ဣဒံစရံ၊ ဤစကားကို၊ အဝေါစ၊ ဆို၏၊ တေဘိက္ခု၊ ထိုရဟန်းတို့
 သည်၊ အတ္တမနော၊ ဝမ်းမြောက်ကုန်သည်ဖြစ်၍၊ အာယသ္မာတောမဟာမောဂ္ဂ
 ဝာနံသာ၊ အရှင်မဟာမောဂ္ဂဝာနံ၏။ ဘာသိတံ၊ ဟောလော်မူအပ်သော
 စကားကို၊ အဘိန္ဒန္တံ၊ အလွန်နှစ်သက်အပ်ကုန်ပြီး၊ ဣတိ၊ ဤသို့၊ သုထံ၊ ဩား
 အပ်ပါ၏။ ပဗ္ဗဝံ၊ ငါးခုမြောက်သော၊ အနုမာနုသုတ္တံ၊ အနုမာနုသုတ်
 သည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

၇၅။ ဘန္တေ၊ အရှင်ဘုရားကဿပ။ ဣဒံသုတ္တံ၊ ဤစေတောဒိလ သုတ်ကို၊
 မေမယာ၊ အကျွန်ုပ်အာနန္ဒာသည်။ ဘဂဝတော၊ မြတ်စွာဘုရား၏။ သဗ္ဗ
 ခါ၊ မျက်မှောက်တော်မူ၊ ဧဝံ၊ ဤသို့၊ သုတံ၊ ကြားအပ်ပါ၏။ ကိံသုတံ၊
 အဘယ်သို့ကြားအပ်ပါသနည်း၊ ဧကံ၊ တပါးသော၊ သမယံ၊ အခါ၌၊ ဘဂဝါ၊
 မြတ်စွာဘုရားသည်။ သာဝတ္ထိယံ၊ သာဝတ္ထိပြည်၌။ အနာထဝိဏ္ဍိကဿ၊
 အနာထဝိဏ္ဍိကဿ၊ အာရာမေ၊ နှလုံးနှော့လျော်ပျော်ဘွယ်ရာဖြစ်သော၊
 ဇေတဝနေ၊ ဇေတဝန်ကျောင်းတော်၌။ ဝိဟရတိ၊ နေထိုင်မူ၏။ တကြခေါ၊
 ထိုသို့နေထိုင်မူသောအခါ၌၊ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ဘိက္ခု၊ ရဟန်းတို့
 ကို၊ ဘိက္ခုဝေါတိ၊ ရဟန်းတို့ဟူ၍။ အာမန္တေထိ၊ ခေါ်တော်မူ၏။ တေဘိက္ခု၊
 ထိုရဟန်းတို့သည်၊ ဧတေ၊ အရှင်ဘုရားအား။ ဘဒ္ဒံ၊ ကောင်းခြင်းသည်။ ဟော
 တု၊ ဖြစ်စေသည်။ ဣတိ၊ ဤသို့၊ ဘဂဝတော၊ မြတ်စွာဘုရားအား။ ဗစ္စသော
 သံ၊ စကားတို့ပေးကုန်၏။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ဧဝံစစံ၊ ဤစကား
 ကို။ အဝေါစ၊ မိန့်တော်မူ၏။ ကိံ အဝေါစ၊ အဘယ်သို့မိန့်တော်မူသနည်း၊
 ဘိက္ခုဝေ၊ ရဟန်းတို့။ ယဿကဿပိ၊ အမှတ်မရှိသော၊ ဘိက္ခုနေ၊ ရဟန်း
 အား။ ပဉ္စ၊ ငါးပါးကုန်သော၊ စေတောဒိဿ၊ စိတ်ကိုနှောင်ဘွဲ့တတ်ကုန်သော
 တံသင်းတို့သည်။ အပ္ပဟိန္ဒူ၊ မပယ်အပ်သေးကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
 စေတသော၊ စိတ်ကို၊ ပဉ္စ၊ ငါးပါးကုန်သော၊ ဝိနိဗ္ဗန္တ၊ နှောင်ဘွဲ့တတ်ကုန်
 သော ထရားတို့သည်။ အသရစ္ဆိန္ဒူ၊ မဂ်ဖြင့်မဖြတ်အပ် ကုန်သေးသည်။
 ဟောန္တိ၊ ဖြစ်ကုန်၏။ သောစဘိက္ခု၊ ထိုရဟန်းသည်လည်း။ ဣမသ္မိံ၊ ဓမ္မဝိန
 ယေ၊ ဤသုတ်အဘိ၊ ဓမ္မာဝိနည်းဟု ဆိုအပ်သောသာသနာတော်၌၊ ဝုဒ္ဓိံ။ ကြီး
 ပွားခြင်းသို့ လည်းကောင်း၊ ဝိရုဋ္ဌိံ၊ စည်ပင်ခြင်းသို့လည်းကောင်း၊ ဝေပုလ္လံ၊
 ပြန်ပြောသည်၏ အဖြစ်သို့လည်းကောင်း။ အာပဇ္ဇိဿတိ၊ ရောက်လတ္တံ့။
 ဣတိ၊ ဤသို့၊ ဧဝံဌာနံ၊ ထိုအကြောင်းသည်။ နဝိဇ္ဇတိ၊ မရှိကြကတမာ၊ အဘယ်
 မည်ကုန်သော၊ ပဉ္စစေတောဒိလံ၊ ငါးပါးသောစိတ်ကိုနှောင်ဘွဲ့တတ်ကုန်
 သောတံသင်းတို့ကို။ အသဘိက္ခုနေ၊ ထိုရဟန်းသည်။ အပ္ပဟိန္ဒူ၊ မပယ်
 အပ်ကုန်တော်မူ။ ဟောန္တိ၊ ဖြစ်ကုန်သနည်း။ ဘိက္ခုဝေ၊ ရဟန်းတို့။ ဣသော
 သနေ၊ ဤသာသနာတော်၌။ ဘိက္ခု၊ ရဟန်းသည်။ သတ္တရိ၊ မြတ်စွာဘုရား၌။
 ကင်္ခိတိ၊ ယုံမှားတတ်၏။ ဝိစိကိစ္ဆတိ၊ ဆုံးဖြတ်ခြင်းငှါမတတ်နိုင်။ နာမိရစ္စ
 တိ၊ အဆုံးအဖြတ်မရနိုင်။ နုသမ္ပုတိဒတိ၊ မကြည်လင်နိုင်။ ဘိက္ခုဝေ၊ ရဟန်း

တို့၊ ယောသောဘိက္ခု၊ အကြင်ရဟန်းသည်၊ သတ္တရိ၊ ဖြတ်စွာထုရား၌၊ ကင်္ဂါ
 တိ၊ ယုံမှားတတ်၏။ ဝိပိကိစ္ဆတိ၊ ဆုံးဖြတ်ခြင်းငှါ မတတ်နိုင်။ နာဓိရစ္စတိ၊
 အဆုံးအဖြတ်မရနိုင်။ နုသမ္ပုဒတိ၊ မကြည်လင်နိုင်။ ထဿဘိက္ခုနော၊
 ထိုရဟန်း၏။ ဝိတ္တံ၊ စိတ်သည်။ အာတပ္ပါယ၊ ကိလေသာကိုပူပန်စေတတ်
 သောဝိရိယကို ပြုခြင်းငှါလည်းကောင်း၊ အနုယောဂါယ၊ အဘန်တလဲလဲ
 အားထုတ်ခြင်းငှါ လည်းကောင်း၊ သာတစ္စာယ၊ မပြတ်ပြုခြင်း ငှါလည်း
 ကောင်း၊ ပဓာနာယ၊ အားထုတ်ခြင်းငှါလည်းကောင်း၊ နနမတိ၊ မညွတ်။
 ယဿဘိက္ခုနော၊ အကြင်ရဟန်း၏။ ဝိတ္တံ၊ စိတ်သည်။ အာတပ္ပါယ၊ ကိလေ
 သာကိုပူပန်စေတတ်သောဝိရိယကိုပြုခြင်းငှါလည်းကောင်း။ အနုယောဂါ
 သ၊ အဘန်တလဲလဲအားထုတ်ခြင်းငှါလည်းကောင်း၊ သာတစ္စာယ၊ မပြတ်
 ပြုခြင်းငှါ လည်းကောင်း၊ ပဓာနာယ၊ အားထုတ်ခြင်းငှါ လည်းကောင်း။
 နနမတိ၊ မညွတ်။ ဝေံ၊ ဤသို့၊ ပဌမော၊ ရှေးဦးစွာသော၊ အယံစေတောဝိလော၊
 ဤထုရား ဂုဏ်တော်၌ ယုံမှားခြင်းဟု ဆိုအပ်သော စေတောဝိလသည်၊
 အဿ၊ ထိုရဟန်းသည်။ အပ္ပတိန္နော၊ မပယ်အပ်သည်။ ဟောတိ၊ ဖြစ်၏။
 ဩဘိက္ခဝေ၊ ရဟန်းတို့၊ ပုန၊ ထာဝန်၊ ပရိစ၊ တပါးတုံထည်း၊ ဘိက္ခု၊ ရဟန်းသည်။
 ဓမ္မေ၊ ကိုးပါးသော လောကုတ္တရာထုရား၌၊ ကင်္ဂါတိ၊ ယုံမှား၏။ ဝိပိကိစ္ဆ
 တိ၊ ဆုံးဖြတ်ခြင်းငှါ မတတ်နိုင်။ နာဓိရစ္စတိ၊ အဆုံးအဖြတ်မရနိုင်။ နုသမ္ပုဒတိ၊
 မကြည်လင်နိုင်။ (ပ)၊ ဩဘိက္ခဝေ၊ ရှစ်ယောက်သော အရိယာသံဃာတော်၌၊
 ကင်္ဂါတိ၊ ယုံမှားတတ်၏။ ဝိပိကိစ္ဆတိ၊ ဆုံးဖြတ်ခြင်းငှါ မတတ်နိုင်။ နာဓိရစ္စ
 တိ၊ အဆုံးအဖြတ်မရနိုင်။ နုသမ္ပုဒတိ၊ မကြည်လင်နိုင်။ ဘိက္ခာယ၊ ဘိက္ခာ
 သုံးပါး၌၊ ကင်္ဂါတိ၊ ယုံမှား၏။ ဝိပိကိစ္ဆတိ၊ ဆုံးဖြတ်ခြင်းငှါ မတတ်နိုင်။ နာဓိရစ္စ
 တိ၊ အဆုံးအဖြတ်မရနိုင်။ နုသမ္ပုဒတိ၊ မကြည်လင်နိုင်။ ဩဘိက္ခဝေ၊ ရဟန်း
 တို့၊ ယောသောဘိက္ခု၊ အကြင်ရဟန်းသည်။ ဘိက္ခာယ၊ ဘိက္ခာသုံးပါး၌၊
 ကင်္ဂါတိ၊ ယုံမှား၏။ ဝိပိကိစ္ဆတိ၊ ဆုံးဖြတ်ခြင်းငှါ မတတ်နိုင်။ နာဓိရစ္စတိ၊
 အဆုံးအဖြတ်မရနိုင်။ နုသမ္ပုဒတိ၊ မကြည်လင်နိုင်။ ထဿဘိက္ခုနော၊
 ထိုရဟန်း၏။ ဝိတ္တံ၊ စိတ်သည်။ အာတပ္ပါယ၊ ကိလေသာကိုပူပန်စေတတ်သော
 ဝိရိယကိုပြုခြင်းငှါ လည်းကောင်း၊ အနုယောဂါယ၊ အဘန်တလဲလဲအား
 ထုတ်ခြင်းငှါလည်းကောင်း၊ သာတစ္စာယ၊ မပြတ်ပြုခြင်းငှါလည်းကောင်း၊
 ပဓာနာယ၊ အားထုတ်ခြင်းငှါ လည်းကောင်း၊ နနမတိ၊ မညွတ်။ ယဿ၊
 အကြင်ပုဂ္ဂိုလ်၏။ ဝိတ္တံ၊ စိတ်သည်။ အာတပ္ပါယ၊ ကိလေသာကိုပူပန်စေတတ်
 သောဝိရိယကိုပြုခြင်းငှါ၊ အနုယောဂါယ၊ အဘန်တလဲလဲအားထုတ်ခြင်း

၄။ သာတစ္စာယ။ မပြတ်ပြုခြင်း၄။ ပဓာနာယ။ အားထုတ်ခြင်း၄။ နနမတိ။ မညွတ်။ ဧဝံ။ ဤသို့။ စတုတ္ထော။ မေးခွဲမြောက်သော။ အယံစေတောဒိလော။ ဤထိက္ခာသုံးပါး၌ ယုံမှားခြင်းဟု ဆိုအပ်သော စေတောဒိလကို။ အဿ။ ထိုရဟန်းသည်။ အပ္ပဟိန္ဒော။ မပယ်အပ်သည်။ ဟောတိ။ ဖြစ်၏။ ဘိက္ခုဝေ။ ရဟန်းတို့။ ပုန။ ထာဝရ။ ပရံစ။ တပါးတုံထည်း။ ဘိက္ခု။ ရဟန်းသည်။ ဝေဗြဟ္မစာဓိသု။ ဝိတင်းသုံးတော်တို့၌။ ကုဝိတော။ အမျက်ထွက်သည်။ အနတ္တမနော။ နှလုံးမသာယာသည်။ အာဟတဗိက္ခော။ ခေါသသည်ညှဉ်းဆဲအပ်သောစိတ်ရှိသည်။ ဝိလဇာတော။ တံသင်းကဲ့သို့ဖြစ်သောစိတ်ရှိသည်။ ဟောတိ။ ဖြစ်၏။ ဘိက္ခုဝေ။ ရဟန်းတို့။ ယောသောဘိက္ခု။ အကြင်ရဟန်းသည်။ သဗြဟ္မစာဓိသု။ ဝိတင်းသုံးတော်တို့၌။ ကုဝိတော။ အမျက်ထွက်သည်။ အနတ္တမနော။ နှလုံးမသာယာသည်။ အာဟတဗိက္ခော။ ခေါသသည်ညှဉ်းဆဲအပ်သောစိတ်ရှိသည်။ ဝိလဇာတော။ တံသင်းကဲ့သို့ဖြစ်သောစိတ်ရှိသည်။ ဟောတိ။ ဖြစ်၏။ ထဿဘိက္ခုနော။ ထိုရဟန်း၏။ ဝိတ္တံ။ စိတ်သည်။ အာတပ္ပါယ။ ကိလေသာကို ပူပန်စေတတ်သောဝီရိယကို ပြုခြင်း၄။ လည်းကောင်း။ အနုယောဂါယ။ အာနံတလဲလဲအားထုတ်ခြင်း၄။ လည်းကောင်း။ သာတစ္စာယ။ မပြတ်ပြုခြင်း၄။ လည်းကောင်း။ ပဓာနာယ။ အားထုတ်ခြင်း၄။ လည်းကောင်း။ နနမတိ။ မညွတ်။ ယဿ။ အကြင်ပုဂ္ဂိုလ်၏။ ဝိတ္တံ။ စိတ်သည်။ အာတပ္ပါယ။ ကိလေသာကို ပူပန်စေတတ်သော ဝီရိယကို ပြုခြင်း၄။ လည်းကောင်း။ အနုယောဂါယ။ အာနံတလဲလဲ အားထုတ်ခြင်း၄။ လည်းကောင်း။ သာတစ္စာယ။ မပြတ်ပြုခြင်း၄။ လည်းကောင်း။ ပဓာနာယ။ အားထုတ်ခြင်း၄။ လည်းကောင်း။ နနမတိ။ မညွတ်။ ဧဝံ။ ဤသို့။ ပဉ္စမော။ ငါးခုမြောက်သော။ အယံစေတောဒိလော။ ဤဝိတင်း သုံးတော်တို့၌ ယုံမှားခြင်းဟု ဆိုအပ်သော စေတော ဒိလကို။ အဿ။ ထိုရဟန်းသည်။ အပ္ပဟိန္ဒော။ မပယ်အပ်သည်။ ဟောတိ။ ဖြစ်၏။ ပဉ္စ။ ငါးပါးကုန်သော။ ဣမေစေတောဒိလော။ ဤစိတ်ကို နောင်၌ ထုတ်ကုန်သော တံသင်း တို့သည်။ အဿ ဘိက္ခုနော။ ထိုရဟန်းအား။ အပ္ပဟိန္ဒော။ မပယ်အပ် ကုန်သည်။ ဟောန္တိ။ ဖြစ်ကုန်၏။ ကထမေ။ အဘယ်မည်ကုန်သော။ စေတသော။ စိတ်ကို။ ပဉ္စ။ ငါးပါးကုန်သော။ ဝိနိဗန္ဓာ။ နောင်၌ ထုတ်ကုန်သောထရားတို့သည်။ အဿ ဘိက္ခုနော။ ထိုရဟန်းသည်။ အဿရန္တိန္ဒော။ မဂ်ဖြင့်မဖြတ်အပ် ကုန်သေးသည်။ ဟောန္တိ။ ဖြစ်ကုန်သည်။ ဘိက္ခုဝေ။ ရဟန်းတို့။ ဣဓ။ ဤသာသနာထော်၌။ ဘိက္ခု။ ရဟန်းသည်။ ကာမေ။ ဝတ္ထုကာမ ကိလေသာကာမ၌။

အဝိတရာဂေါ၊ မကင်းသော ရာဂရှိသည်။ အဝိတဆန္ဒော၊ မကင်းသော ဆန္ဒရှိသည်။ အဝိတပေမော၊ မကင်းသော ချစ်ခြင်းရှိသည်။ အဝိတဝိပါသော၊ မကင်းသော ကိလေသာ ဟူသော ဖွတ်သိပ်ခြင်းရှိသည်။ အဝိတ ပရိဇ္ဇာဟော၊ မကင်းသော ကိလေသာဟူသော ပူထောင်ခြင်းရှိသည်။ အဝိ တတထော၊ မကင်းသော တထာရှိသည်။ ဟောတိ၊ ဖြစ်၏။ ဘိက္ခဝေ၊ ရဟန်းတို့။ ယောသောဘိက္ခု၊ အကြင်ရဟန်းသည်။ ကာမေ၊ ဝတ္ထုကာမ ကိလေသာ ကာမန္တံ၊ အဝိတရာဂေါ၊ မကင်းသော ရာဂရှိသည်။ အဝိတ ဆန္ဒော၊ မကင်းသော ဆန္ဒရှိသည်။ အဝိတပေမော၊ မကင်းသော ချစ်ခြင်း ရှိသည်။ အဝိတဝိပါသော၊ မကင်းသော ကိလေသာ ဟူသော ဖွတ်သိပ် ခြင်းရှိသည်။ အဝိတ ပရိဇ္ဇာဟော၊ မကင်းသော ကိလေသာ ဟူသောပူ ထောင်ခြင်းရှိသည်။ အဝိတတထော၊ မကင်းသော တထာရှိသည်။ ဟောတိ၊ ဖြစ်၏။ တဿ၊ ထိုရဟန်း၏။ ဝိတ္တံ၊ စိတ်သည်။ အာတပ္ပိယ၊ ကိလေ သာကိုပူပန်စေကတ်သော ဝိရိယကိုပြုခြင်းငှါ လည်းကောင်း။ အနုယော ဂါယ၊ အဘန်တလဲလဲ အားထုတ်ခြင်းငှါ လည်းကောင်း။ သာတစ္စာယ၊ မပြတ် ပြုခြင်းငှါ လည်းကောင်း။ ပဓာနာယ၊ အားထုတ်ခြင်း ငှါလည်း ကောင်း။ နနမတိ၊ မညွတ်၊ ယဿ၊ အကြင်ရဟန်း၏။ ဝိတ္တံ၊ စိတ်သည်။ အာတပ္ပိယ၊ ကိလေသာ ကိုပူပန်စေကတ်သော ဝိရိယကိုပြုခြင်းငှါလည်း ကောင်း။ အနုယောဂါယ၊ အဘန်တလဲလဲအားထုတ်ခြင်းငှါလည်းကောင်း။ သာတစ္စာယ၊ မပြတ်ပြုခြင်းငှါ လည်းကောင်း။ ပဓာနာယ၊ အားထုတ်ခြင်း ငှါလည်း ကောင်း။ နနမတိ၊ မညွတ်၊ ဧံ၊ ဤသို့၊ ပဋ္ဌမော၊ ရှေးဦးစွာသော။ စေတသော၊ စိတ်ကို။ အယံဝိနိဗ္ဗန္ဓော၊ ဤနှောင်သွတ်တတ်သောတရားသည်။ အဿ၊ ထိုရဟန်းသည်။ အဿရန္တိန္ဒော၊ မဂ်ဖြင့်မဖြတ်အပ် သေးသည်။ ဟောတိ၊ ဖြစ်၏။ ဘိက္ခဝေ၊ ရဟန်းတို့။ ဝုန၊ တဘန်၊ ပရိစ၊ တပါးတုံလည်း။ ကာယေ၊ ကိုယ်၌။ အဝိတရာဂေါ၊ မကင်းသော ရာဂရှိသည်။ ဟောတိ၊ ဖြစ်၏။ (ပ)။ ရူပေ၊ ရုပ်၌။ အဝိတရာဂေါ၊ မကင်းသော ရာဂရှိသည်။ အဝိတဆန္ဒော မကင်းသော ဆန္ဒရှိသည်။ အဝိတပေမော၊ မကင်းသော ချစ်ခြင်းရှိသည်။ အဝိတဝိပါသော၊ မကင်းသော ကိလေသာဟူသော ဖွတ်သိပ်ခြင်းရှိသည်။ အဝိတ ပရိဇ္ဇာဟော၊ မကင်းသော ကိလေသာ ဟူသော ပူထောင်ခြင်း ရှိသည်။ အဝိတတထော၊ မကင်းသော တထာရှိသည်။ ဟောတိ၊ ဖြစ်၏။ ဘိက္ခဝေ၊ ရဟန်းတို့။ ယောသောဘိက္ခု၊ အကြင်ရဟန်းသည်။ ရူပေ၊ ရုပ်၌။ အဝိတရာဂေါ၊ မကင်းသော ရာဂရှိသည်။ ဟောတိ၊ ဖြစ်၏။ (ပ)။ ဧံ၊ ဤသို့။

တတိယော၊ သုံးခု မြောက်သော၊ စေတသော၊ စိတ်ကို၊ အယံဝိနိဗ္ဗေဒ၊
 ဤနှောင်ဘွဲ့တတ်သောတရားသည်၊ အဿ၊ ထိုရဟန်းသည်၊ အသရုက္ခိန္ဒော၊
 မဂ်ဖြင့်မဖြစ်အပ်သေးသည်။ ဟောတိ၊ ဖြစ်၍၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝုန၊
 တတား၊ ပရံစ၊ ထပါးတုံလည်း၊ ဘိက္ခု၊ ရဟန်းသည်၊ ယာဝဒတ္ထံ၊ အကြင်မျှ
 လောက်အလိုရှိ၏။ ထာဝ၊ ထိုမျှလောက်၊ ဥဒရာဝဒေဟကံ၊ ဝမ်းကိုပြည့်
 စေလျက်၊ ဘုဗ္ဗိတွာ၊ စား၍၊ သေယျသုခံ၊ ညောင်စောင်း အင်းပျဉ်ကိုစွဲ၍
 ဖြစ်သောချမ်းသာကို လည်းကောင်း။ ပဿသုခံ၊ လက်ဝဲလက်ယာပြန်ကာ
 ပြန်ကာအိပ်သော သူအားဖြစ်သောချမ်းသာကို လည်းကောင်း၊ မိဒ္ဓသုခံ၊
 အိပ်သောသူအားဖြစ်သောချမ်းသာကိုလည်းကောင်း၊ အနုယုတ္တော၊ အတန်
 တလဲလဲလုံ့ လပြုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ယော
 သောဘိက္ခု၊ အကြင်ရဟန်းသည်၊ ယာဝဒတ္ထံ၊ အလိုရှိတိုင်း။ ဥဒရာဝဒေဟ
 ကံ၊ ဝမ်းကိုပြည့်စေလျက်။ ဘုဗ္ဗိတွာ၊ စား၍၊ သေယျသုခံ၊ ညောင်းစောင်း
 အင်းပျဉ်ကိုစွဲ၍ဖြစ်သော ချမ်းသာကို လည်းကောင်း။ ပဿသုခံ၊ လက်ဝဲ
 လက်ရာ ပြန်ကာပြန်ကာ အိပ်သော သူအား ဖြစ်သောချမ်းသာကို လည်း
 ကောင်း။ မိဒ္ဓသုခံ၊ အိပ်သောသူအားဖြစ်သောချမ်းသာကို လည်းကောင်း။
 အနုယုတ္တော၊ အတန်တလဲလဲလုံ့ လပြုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏။ တဿ၊
 ထိုရဟန်း၏၊ ဝိတ္တံ၊ စိတ်သည်၊ အာတပ္ပါယ၊ ကိလေသာကို ပူပန်စေတတ်
 သော ဝိရိယကို ပြုခြင်းငှါ လည်းကောင်း။ အနုယော ဂါယ၊ အတန်
 တလဲလဲ အားထုတ်ခြင်းငှါ လည်းကောင်း။ သာထဇ္ဈာယ၊ မဖြစ် ပြုခြင်း
 ငှါလည်းကောင်း။ ပဓာနာယ၊ အားထုတ်ခြင်းငှါ လည်းကောင်း။ နနမတိ၊
 မညွတ်။ ယဿ၊ အကြင်ရဟန်း၏၊ ဝိတ္တံ၊ စိတ်သည်၊ အာတပ္ပါယ၊ ကိလေ
 သာကိုပူပန်စေတတ်သော ဝိရိယကို ပြုခြင်းငှါလည်းကောင်း။ အနုယော
 ဂါယ၊ အတန်တလဲလဲ အားထုတ်ခြင်းငှါ လည်းကောင်း။ သာထဇ္ဈာယ၊
 မဖြစ်ပြုခြင်းငှါလည်းကောင်း။ ပဓာနာယ၊ အားထုတ်ခြင်းငှါလည်းကောင်း။
 နနမတိ၊ မညွတ်။ ဝေ၊ ဤသို့၊ စထုတ္တော၊ ထေးချမြောက်သော၊ စေတသော၊
 ဤစိတ်ကို၊ အယံဝိနိဗ္ဗေဒ၊ ဤနှောင်ဘွဲ့တတ်သော တရားသည်။ အဿ၊
 ထိုရဟန်းသည်၊ အသရုက္ခိန္ဒော၊ မဂ်ဖြင့်မဖြစ်အပ်သေးသည်။ ဟောတိ၊
 ဖြစ်၍၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝုန၊ တတား၊ ပရံစ၊ ထပါးတုံလည်း၊ ဘိက္ခု၊
 ရဟန်းသည်။ အညတရံ၊ အမှတ်မရှိသော၊ ဒေဝနိကာယံ၊ နတ်ပြည်ကို၊
 ပဏိဝေယ၊ တောင့်တ၍၊ ဗြဟ္မစာရိယံ၊ မြတ်သောအကျင့်ကို၊ စရတိ၊ ကျင့်
 ၍၊ ကံ၊ အဘယ်သို့၊ ပဏိဝေယ၊ ဆောက်တည်၍၊ ဗြဟ္မစရိယံ၊ မြတ်သော

အကျင့်ကို၊ စရတိ၊ ကျင့်သနည်း။ အဟံ၊ ငါသည်။ ဣမိနာဘိလေနဝါ။ ဤစတု
ပါရိသုဒ္ဓိတိလဖြင့်လည်းကောင်း။ ဣမိနာပထေနဝါ။ ဤဆောက်တည်သော
အကျင့်ဖြင့်လည်းကောင်း။ ဣမိနာတပေနဝါ။ ဤမြတ်သောအကျင့်ကိုကျင့်
သဖြင့်လည်းကောင်း။ ဣမိနာဗြဟ္မစရိယေနဝါ။ ဤမေထုံအကျင့်ကြောင့်ခြင်း
ဖြင့်လည်းကောင်း။ ဒေဝေါ၊ ဘုန်းကြီးသောနတ်သည်မူလည်း။ ဘဝိဿာ
မိ၊ ဖြစ်ရလို၏။ ဒေဝညတရောဝါ။ ဘုန်းနည်းသောနတ်တို့တွင် တယောက်
ယောက်သောနတ်သည်မူလည်း။ ဘဝိဿာမိ၊ ဖြစ်ရလို၏။ ဣတိ၊ ဤသို့။
ပဏိဓာယ၊ တောင့်တ၍၊ ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို၊ စရတိ၊ ကျင့်၏။
ဘိက္ခဝေ၊ ရဟန်းတို့။ ယောသောဘိက္ခု။ အကြင်ရဟန်းသည်။ အညတရံ၊
အမှတ်မရှိသော၊ ဒေဝနိကာယံ၊ နတ်ပြည်ကို။ ပဏိဓာယ၊ ဆောက်တည်၍၊
ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို၊ စရတိ၊ ကျင့်၏။ ဘိ၊ အဘယ်သို့။ ပဏိ
ဓာယ၊ ဆောက်တည်၍၊ စရတိ၊ ကျင့်သနည်း။ အဟံ၊ ငါသည်။ ဣမိနာဘိလေ
နဝါ။ ဤစတုပါရိသုဒ္ဓိတိလဖြင့်လည်းကောင်း။ ဣမိနာပထေနဝါ။ ဤဆောက်
တည်သော အကျင့်ဖြင့်လည်းကောင်း။ ဣမိနာတပေနဝါ။ ဤမြတ်သောအ
ကျင့်ဖြင့်လည်းကောင်း။ ဣမိနာဗြဟ္မစရိယေနဝါ။ ဤမေထုံကြောင့်ခြင်းဖြင့်
လည်းကောင်း။ ဒေဝေါ၊ ဘုန်းကြီးသော နတ်သည်မူလည်း။ ဘဝိဿာ
မိ၊ ဖြစ်ရလို၏။ ဒေဝညတရောဝါ။ ဘုန်းနည်းသောနတ်တို့တွင်တယောက်
ယောက်သောနတ်သည်မူလည်း။ ဘဝိဿာမိ၊ ဖြစ်ရလို၏။ ဣတိ၊ ဤသို့။ ပဏိ
ဓာယ၊ တောင့်တ၍၊ ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို၊ စရတိ၊ ကျင့်၏။
တဿ၊ ထိုရဟန်း၏။ ဝိတ္တံ၊ စိတ်သည်။ အာတပ္ပါယ၊ ကိလေသာကို ပူပန်
စေတတ်သော ဝိရိယကို ပြုခြင်းငှါ လည်းကောင်း။ အနုယော ဂါယ။
အဘန်တလဲလဲအား ထုတ်ခြင်းငှါ လည်းကောင်း။ သာတစ္စာယ။ မပြတ်ပြု
ခြင်းငှါလည်းကောင်း။ ပဓာနာယ။ အားထုတ်ခြင်းငှါလည်းကောင်း။ နနမ
တိ၊ မညွတ်၊ ယဿ၊ အကြင်ရဟန်း၏။ ဝိတ္တံ၊ စိတ်သည်။ အာတပ္ပါယ၊ ကိလေ
သာကို ပူပန် စေတတ်သော ဝိရိယကို ပြုစေခြင်းငှါ လည်းကောင်း။ အနု
ယောဂါယ။ အဘန်တလဲလဲအား ထုတ်ခြင်းငှါလည်းကောင်း။ သာတစ္စာယ။
မပြတ်ပြုခြင်းငှါလည်းကောင်း။ ပဓာနာယ။ အားထုတ်ခြင်းငှါလည်းကောင်း။
နနမတိ၊ မညွတ်၊ ဝေံ၊ ဤသို့။ ပဉ္စမော၊ ငါးခုမြောက်သော၊ စေတသော၊ စိတ်
ကို၊ အယ်ဝိနိဗန္ဓော၊ ဤနှောင်ဘွဲ့တတ်သောတရားသည်။ အသာဘိက္ခုနော၊
ထိုရဟန်းသည်။ အသရုတ္တိန္ဓော၊ မဖြတ်အပ်သေးသည်။ ဟောတိ၊ ဖြစ်၏။
ပဉ္စ၊ ငါးပါးကုန်သော၊ စေတသော၊ စိတ်ကို၊ ဣမေဝိနိဗန္ဓော၊ နှောင်ဘွဲ့တတ်

ကုန်သောထရားတို့သည်။ အသံ။ ထိုရဟန်းသည်။ အသရုတ္တိန္ဒာ။ မဂ်ဖြင့်
မဖြတ်အပ် ကုန်သေးသည်။ ဟောန္တိ။ ဖြစ်ကုန်၏။ ဩက္ခဝေ။ ရဟန်းတို့။
ယဿကဿပိ။ အမှတ်မရှိသော။ ဘိက္ခုနော။ ရဟန်းသည်။ ပဉ္စ။ ငါးပါးကုန်
သော။ ဣမေစေတောဒိလ။ ဤစိတ်ကိုနှောင်ခွဲတတ်သောထံသင်းတို့သည်။
အပ္ပဟိန္ဒာ။ မပယ်အပ်ကုန်သည်။ ဟောန္တိ။ ဖြစ်ကုန်၏။ စေတသော။ စိတ်ကို။
ပဉ္စ။ ငါးပါးကုန်သော။ ဣမေဝိနိဗညာ။ ဤနှောင်ခွဲတတ်ကုန်သော ထရားတို့
သည်။ အသရုတ္တိန္ဒာ။ မဂ်ဖြင့်မဖြတ်အပ်ကုန်သေးသည်။ ဟောန္တိ။ ဖြစ်ကုန်၏။
သောစဘိက္ခု။ ထိုရဟန်းသည်လည်း။ ဣမသ္မိံ ဓမ္မဝိနယေ။ ဤသုတ်အဘိ
ဓမ္မာဝိနည်းဟုဆိုအပ်သော သာသနာတော်၌။ ဝုဒ္ဓိံ။ ကြီးဝှားခြင်းသို့လည်း
ကောင်း။ ဝိရုဠိံ။ စည်ပင်ခြင်းသို့လည်းကောင်း။ ဝေဝုလ္လံ ပြန်ပြောသည်၏
အဖြစ်သို့လည်းကောင်း။ အာပဇ္ဇိသတိ။ ရောက်လတ္တံ့။ ဣတိ။ ဤသို့။ ဇေတံ
ဌာနံ။ ထိုအကြောင်းသည်။ နဝိစ္ဆတိ။ မရှိ။ ဩက္ခဝေ။ ရဟန်းတို့။ ယဿကဿ
ပိ။ အမှတ်မရှိသော။ ဘိက္ခုနော။ ရဟန်းသည်။ ပဉ္စ။ ငါးပါးကုန်သော။ စေတော
ဒိလ။ စိတ်ကိုနှောင်ခွဲတတ်ကုန်သောထံသင်းတို့သည်။ ပဟိန္ဒာ။ ပယ်အပ်
ကုန်သည်။ ဟောန္တိ။ ဖြစ်ကုန်၏။ စေတသော။ စိတ်ကို။ ပဉ္စ။ ငါးပါးကုန်သော။
ဝိနိဗညာ။ နှောင်ခွဲတတ်ကုန်သောထရားတို့သည်။ သုသရုတ္တိန္ဒာ။ ကောင်းစွာ
မဂ်ဖြင့်ဖြတ်အပ်ကုန်သည်။ ဟောန္တိ။ ဖြစ်ကုန်၏။ သောစဘိက္ခု။ ထိုရဟန်း
သည်လည်း။ ဣမသ္မိံ ဓမ္မဝိနယေ။ ဤသုတ်အဘိဓမ္မာဝိနည်းဟုဆိုအပ်သော
သာသနာတော်၌။ ဝုဒ္ဓိံ။ ကြီးဝှားခြင်းသို့လည်းကောင်း။ ဝိရုဠိံ။ စည်ပင်ခြင်း
သို့လည်းကောင်း။ ဝေဝုလ္လံ။ ပြန်ပြောသည် ၏အဖြစ်သို့ လည်းကောင်း။
အာပဇ္ဇိသတိ။ ရောက်လတ္တံ့။ ဣတိ။ ဤသို့။ ဇေတံဌာနံ။ ထိုအကြောင်းသည်။
ဝိစ္ဆတိ။ မရှိ။ အသံ။ ထိုရဟန်းသည်။ ကတမေ။ အဘယ်မည်ကုန်သော။
ပဉ္စ။ ငါးပါးကုန်သော။ စေတောဒိလ။ စိတ်ကိုနှောင်ခွဲတတ်ကုန်သောထံ
သင်းတို့သည်။ ပဟိန္ဒာ။ ပယ်အပ်ကုန်သည်။ ဟောန္တိ။ ဖြစ်ကုန်သည်။
ဘိက္ခုနော။ ရဟန်းတို့။ ဣမ။ ဤ သာသနာတော်၌။ ဘိက္ခု။ ရဟန်းသည်။ သတ္ထရိ။
မြတ်စွာဘုရား၌။ နကင်္ခိယံ။ ယုံမှားမရှိ။ နဝိဗိကိစ္ဆတိ။ ဆုံးဖြတ်ခြင်းငှါတတ်
နိုင်၏။ အခိရုပ္ပတိ။ အဆုံးအဖြတ်ရနိုင်၏။ သမ္ပတိဒတိ။ ကောင်းစွာ ကြည်လင်
နိုင်၏။ ဘိက္ခုနော။ ရဟန်းတို့။ ယောယောဘိက္ခု။ အကြင်ရဟန်းသည်။ သတ္ထရိ။
မြတ်စွာဘုရား၌။ နကင်္ခိယံ။ ယုံမှားမရှိ။ နဝိဗိကိစ္ဆတိ။ ဆုံးဖြတ်ခြင်းငှါတတ်
နိုင်၏။ အခိရုပ္ပတိ။ အဆုံးအဖြတ်ရနိုင်၏။ သံပတိဒတိ။ ကောင်းစွာကြည်
လင်၏။ ထဿ။ ထိုရဟန်း၏။ ဖိတ္တံ။ စိတ်သည်။ အာတပ္ပါယ။ ကိလေသာကို

ပူပန်စေတတ်သော ဝိရိယံကိုပြုခြင်းငှါ လည်းကောင်း။ အနုယောဂါယ။
 အာနိတလဲလဲ အားထုတ်ခြင်းငှါလည်းကောင်း။ သာတဂ္ဂယ။ မပြတ်ပြု
 ခြင်းငှါလည်းကောင်း။ ပခာနာယ။ အားထုတ်ခြင်းငှါလည်းကောင်း။ နမတိ။
 ဥတ္တတိ။ ယဿ။ အကြင်ရဟန်း၏စိတ္တံ၊ ဗိတ်သည်။ အာတပ္ပိယ။ ကိလေ
 သာကိုပူပန်စေတတ်သောဝိရိယံကိုပြုခြင်းငှါလည်းကောင်း။ အနုယောဂါ
 ယ။ အာနိတလဲလဲအားထုတ်ခြင်းငှါလည်းကောင်း။ သာတဂ္ဂယ။ မပြတ်
 ပြုခြင်းငှါ လည်းကောင်း။ ပခာနာယ။ အားထုတ်ခြင်းငှါ လည်းကောင်း။
 နမတိ။ ဥတ္တတိ။ ဧဝံ။ ဤသို့။ အဿ။ ထိုရဟန်းအား။ ပဋ္ဌမော။ ရှေးဦးစွာသော။
 အယံစေတောဝိလော။ ဤဗိတ်ကိုနှောင့်ညှစ်တတ်ကုန်သော တံသင်းတို့ကို။
 ဇတိန္ဒော။ ပယ်သည်။ ဟောတိ။ ဖြစ်၏။ ဝိက္ခဝေ။ ရဟန်းတို့။ ပုန။ တဘာနံ။ ပရံ
 စ။ တပါးတို့လည်း။ ဝိက္ခု။ ရဟန်းသည်။ ဓမ္မေ။ ကိုးပါးသောထောကုဋ္ဌရာ
 တရား၌။ နကင်္ဂတိ။ ယုံမှားမရှိ။ နုပိပိက္ခိတ္တိ။ ဆုံးဖြတ်ခြင်းငှါတတ်နိုင်၏။
 အဓိရုတ္တိ။ အဆုံးအဖြတ်ကိုရ၏။ သမ္ပသိဒ္ဓတိ။ ကောင်းစွာ ကြည်လင်၏။
 ဩဝေ။ ရှစ်ယောက်သောအရိယာ သံဃာတော်၌။ နကင်္ဂတိ။ ယုံမှားမရှိ။
 နုပိပိက္ခိတ္တိ။ ဆုံးဖြတ်ခြင်းငှါတတ်နိုင်၏။ အဓိရုတ္တိ။ အဆုံးအဖြတ်ကိုရ၏။
 သမ္ပသိဒ္ဓတိ။ ကောင်းစွာကြည်လင်၏။ သိက္ခာယ။ သိက္ခာသုံးပါး၌။ နကင်္ဂတိ။
 ယုံမှားမရှိ။ နုပိပိက္ခိတ္တိ။ ဆုံးဖြတ်ခြင်းငှါ တတ်နိုင်၏။ အဓိရုတ္တိ။ အဆုံး
 အဖြတ်ကိုရ၏။ သမ္ပသိဒ္ဓတိ။ ကောင်းစွာကြည်လင်၏။ ဝိက္ခဝေ။ ရဟန်းတို့။
 ယောသောဝိက္ခု။ အကြင်ရဟန်းသည်။ သိက္ခာယ။ သိက္ခာသုံးပါး၌။ နကင်္ဂ
 တိ။ ယုံမှားမရှိ။ နုပိပိက္ခိတ္တိ။ ဆုံးဖြတ်ခြင်းငှါတတ်နိုင်၏။ အဓိရုတ္တိ။ အဆုံး
 အဖြတ်ကိုရ၏။ သမ္ပသိဒ္ဓတိ။ ကောင်းစွာကြည်လင်၏။ တဿ။ ထိုရဟန်း၏။
 ဝိတ္တံ၊ ဗိတ်သည်။ နမတိ။ ဥတ္တတိ။ (ပ)။ ဧဝံ။ ဤသို့။ အဿ။ ထိုရဟန်းသည်။
 စာဘုတ္ထော။ လေးခုမြောက်သော။ အယံစေတောဝိလော။ ဤသိက္ခာသုံးပါး၌
 ယုံမှား မရှိခြင်းဟု ဆိုအပ်သော စေတော ဝိလကို။ ဗတိန္ဒော။ ပယ်အပ်
 သည်။ ဟောတိ။ ဖြစ်၏။ ဝိက္ခဝေ။ ရဟန်းတို့။ ပုန။ တဘာနံ။ ပရံစ။ တပါးတို့
 လည်း။ ဝိက္ခု။ ရဟန်းသည်။ သဗြဟ္မစာရီသု။ သီတင်းသုံးဘော်တို့၌။ နကုပိ
 တော။ အမျက်မထွက်သည်။ နအနတ္တမနော။ နှလုံးသာ ရှင်သည်။ အနာဟတ
 ပိတ္တော။ ဒေါသသည်မပျက်အပ်သောစိတ်ရှိသည်။ နဒိလဇာတော။ ငြောင့်ကဲ့
 သို့ဖြစ်သောစိတ်မရှိသည်။ ဟောတိ။ ဖြစ်၏။ ဝိက္ခဝေ။ ရဟန်းတို့။ ယောသော
 ဝိက္ခု။ အကြင်ရဟန်းသည်။ သဗြဟ္မစာရီသု။ သီတင်းသုံးဘော်တို့၌။ နကုပိ
 တော။ အမျက်မထွက်သည်။ နအနတ္တမနော။ နှလုံးသာ ရှင်သည်။ အနာဟတ

စိတ္တော၊ဒေါသသည်မပျက်အပ်သောစိတ်ရှိသည်၊နိဗ္ဗာန်စေတော၊ငြောင့်ကွဲ
သို့ နှစ်သောစိတ်မရှိသည်၊ဟောတိ၊ဖြစ်၏။ တဿ၊ထိုရဟန်း၏၊စိတ္တံ၊စိတ်
သည်။ အာတပ္ပါယ၊ ကိလေသာကိုပူပန်စေတတ်သော ဝီရိယကိုပြုခြင်း၊ဌာ
လည်းကောင်း၊ အနုယောဂါယ၊ အဘန်တလဲလဲ အားထုတ်ခြင်း၊ဌာလည်း
ကောင်း၊ သာတဂ္ဂာယ၊ မပြတ်ပြုခြင်း၊ဌာလည်းကောင်း။ ပဓာနာယ၊အား
ထုတ်ခြင်း၊ဌာလည်းကောင်း၊နမတိ၊ညွတ်၏။ယဿ၊အကြင်ရဟန်း၏၊စိတ္တံ၊
စိတ်သည်။ အာတပ္ပါယ၊ကိလေသာကို ပူပန်စေတတ်သော ဝီရိယကိုပြုခြင်း
ဌာလည်းကောင်း၊အနုယောဂါယ၊ အဘန်တလဲလဲ အားထုတ်ခြင်း၊ဌာလည်း
ကောင်း၊ သာတဂ္ဂာယ၊ မပြတ်ပြုခြင်း၊ဌာ လည်းကောင်း။ ပဓာနာယ၊အား
ထုတ်ခြင်း၊ဌာလည်းကောင်း၊ နမတိ၊ညွတ်၏။ဝေံ၊ဤသို့၊ အဿ၊ထိုရဟန်း၊
သည်။ပဉ္စမော၊ငါးခုမြောက်သော၊အယံစေတောဝိလော ဤသိက္ခာသုံးပါး၌
ယုံမှားခြင်း မရှိဟု ဆိုအပ်သော စေတော ဝိလကို၊ ပဟိန္ဒော၊ ပယ်အပ်
သည်၊ဟောတိ၊ဖြစ်၏။ အဿတိက္ခ၊နော၊ထိုရဟန်းသည်။ ပဉ္စ၊ငါးပါးကုန်
သော၊ စေတောဝိလ၊ဤစိတ်ကိုနှောင်ခွဲတတ်ကုန်သောတံသင်တို့သည်
ပဟိန္ဒော၊ပယ်အပ်ကုန်သည်။ ဟောန္တိ၊ဖြစ်ကုန်၏။အဿ၊ထိုရဟန်းသည်။
ကာမမေ၊အဘယ်မည်ကုန်သော၊ ပဉ္စ၊ငါးပါးကုန်သော၊ စေတသော၊စိတ်
ကို ဝိနိဗ္ဗာ၊နှောင်ခွဲတတ်ကုန်သောထရားတို့သည်၊သုသရန္တိန္ဒာ၊ကောင်း
စွာမဂ်ဖြင့်ဖြတ်အပ်ကုန်သည်၊ဟောန္တိ၊ဖြစ်ကုန်သနည်း။ ဘိက္ခဝေ၊ရဟန်း
တို့၊ ဣ၊ဤသာသနာတော်၌၊ ဘိက္ခု၊ရဟန်းသည်။ ကာမေ၊ဝတ္ထုကာမ
ကိလေသာကာမ၌၊ ဝီထရာဂေါ၊ကင်းသော ရာဂရှိသည်။ ဝိဂတဆန္ဒော၊
ကင်းသောဆန္ဒရှိသည်။ ဝိဂတပေမော၊ကင်းသောချစ်ခြင်းရှိသည်။ဝိဂတ
ဝိပါသော၊ကင်းသောမွတ်သိပ်ခြင်းရှိသည်။ဝိဂတပရိစ္ဆာဟော၊ကင်းသော
ကိလေသာ ဟူသောပူဇော်ခြင်းရှိသည်။ ဝိဂတထဏှော၊ ကင်းသော
ထဏှာရှိသည်။ ဟောတိ၊ဖြစ်၏။ ဘိက္ခဝေ၊ရဟန်းတို့၊ ယောသောဘိက္ခု၊
အကြင်ရဟန်းသည်။ကာမေ၊ဝတ္ထုကာမကိလေသာကာမ၌၊ ဝီထရာဂေါ၊
ကင်းသောရာဂရှိသည်။ ဝိဂတဆန္ဒော၊ကင်းသောဆန္ဒရှိသည်။ ဝိဂတပေ
မော၊ကင်းသောချစ်ခြင်းရှိသည်။ ဝိဂတဝိပါသော၊ကင်းသောမွတ်သိပ်ခြင်း
ရှိသည်။ ဝိဂတပရိစ္ဆာဟော၊ကင်းသောပူပန်ခြင်းရှိသည်။ ဝိဂတထဏှော၊
ကင်းသောထဏှာရှိသည်။ ဟောတိ၊ဖြစ်၏။ တဿ၊ ထိုရဟန်း၏၊ စိတ္တံ၊
စိတ်သည် အာတပ္ပါယ၊ကိလေသာကိုပူပန်စေတတ်သောဝီရိယကိုပြုခြင်း
ဌာလည်းကောင်း၊ အနုယောဂါယ၊အဘန်တလဲလဲအားထုတ်ခြင်း၊ဌာလည်း

ကောင်း။ သာတစ္ဆယ၊ မပြတ်ပြုခြင်းငှါလည်းကောင်း၊ ပခာနာယ၊ အား
ထုတ်ခြင်းငှါလည်းကောင်း၊ နမတိ၊ ညွှတ်၏။ ယသ၊ အကြင်ရဟန်း၏၊
စိတ္တံ၊ စိတ်သည်။ အာတပ္ပါယ၊ ကိလေသာကိုပူပန်စေတတ်သောဝိရိယကို
ပြုခြင်းငှါလည်းကောင်း၊ အနုယောဂါယ၊ အတန်တလဲလဲအားထုတ်ခြင်းငှါ
လည်းကောင်း၊ သာတစ္ဆယ၊ မပြတ်ပြုခြင်းငှါလည်းကောင်း၊ ပခာနာယ၊
အားထုတ်ခြင်းငှါလည်းကောင်း၊ နမတိ၊ ညွှတ်၏။ ဝေံ၊ ဤသို့။ အသ၊ ထို
ရဟန်းသည်။ ပဋ္ဌမော၊ ရှေးဦး စွာသော၊ စေတသော၊ စိတ်ကို၊ အယံဝိနိ
ဗန္ဓော၊ ဤနှောင်ဘွဲ့တတ်သော ထရားသည်။ သုသရုက္ခိန္ဒော၊ ကောင်းစွာ
မဂ်ဖြင့်ဖြတ်အပ်သည်။ ဟောတိ၊ ဖြစ်၏။ တိက္ခဝေ၊ ရဟန်းတို့။ ပုန၊ တတန်း။
ပရံစ၊ ထမ်းထုံလည်း။ ဘိက္ခု၊ ရဟန်းသည်။ ကာယေ၊ မိမိဓူပကာယ၌၊
ဝိတရာဂေါ၊ ဟင်းသော ရာဂရှိသည်။ ဟောတိ၊ ဖြစ်၏။ (ပ)၊ ရူပေ၊ ရုပ်၌၊
ဝိတရာဂေါ၊ ကင်းသော ရာဂရှိသည်။ ဟောတိ၊ ဖြစ်၏။ (ပ)၊ ယာဝဒတ္ထံ၊
အကြင် မျှလောက်အလိုရှိ၏။ တာဝ၊ ထိုမျှလောက်၊ ဥဒရာဝဒေဟကံ၊
ဝမ်းကို ပြည့်စေလျက်၊ ဘုဒ္ဓိတွာ၊ စား၍၊ သေယျသုခံ၊ ညောင်စောင်း
အင်းပျဉ်ကိုစွဲ၍ ဖြစ်သော ချမ်းသာကိုလည်းကောင်း။ ပဿသုခံ၊ ထက်ဝဲ
ထက်ျာ ပြန်ကားပြန်ကား အိပ်သော သူအားဖြစ်သော ချမ်းသာကို လည်း
ကောင်း။ မိဒ္ဓသုခံ၊ အိပ်သော သူအား ဖြစ်သော ချမ်းသာကို လည်း
ကောင်း။ အနုယုတ္တော၊ အတန်တလဲလဲလုံ့လ ပြုသည်ဖြစ်၍၊ နဝိဟရတိ၊
မနေ၊ တိက္ခဝေ၊ ရဟန်းတို့။ ယောသောဘိက္ခု၊ အကြင်ရဟန်းသည်။ ယာဝ
ဒတ္ထံ၊ အကြင် မျှလောက် အလိုရှိ၏။ တာဝ၊ ထိုမျှလောက်၊ ဥဒရာဝဒေ
ဟကံ၊ ဝမ်းကိုပြည့်စေလျက်၊ ဘုဒ္ဓိတွာ၊ စား၍၊ သေယျသုခံ၊ ညောင်စောင်း
အင်းပျဉ်ကိုစွဲ၍ ဖြစ်သောချမ်းသာကို လည်းကောင်း။ ပဿသုခံ၊ ထက်ဝဲ
ထက်ျာ ပြန်ကားပြန်ကား အိပ်သော သူအားဖြစ်သော ချမ်းသာကို လည်း
ကောင်း။ မိဒ္ဓသုခံ၊ အိပ်သောသူအားဖြစ်သောချမ်းသာကို လည်းကောင်း။
အနုယုတ္တော၊ အတန်တလဲလဲလုံ့လ ပြုသည်ဖြစ်၍၊ နဝိဟရတိ၊ မနေ၊ တသ၊
ထိုရဟန်း၏၊ စိတ္တံ၊ စိတ်သည်။ အာတပ္ပါယ၊ ကိလေသာကိုပူပန်စေတတ်
သောဝိရိယကိုပြုခြင်းငှါ လည်းကောင်း၊ အနုယောဂါယ၊ အတန်တလဲလဲ
အားထုတ်ခြင်းငှါ လည်းကောင်း၊ သာတစ္ဆယ၊ မပြတ်ပြုခြင်းငှါ လည်း
ကောင်း၊ ပခာနာယ၊ အားထုတ်ခြင်းငှါလည်းကောင်း။ နမတိ၊ ညွှတ်၏။ ယသ၊ အကြင်
ရဟန်း၏၊ စိတ္တံ၊ စိတ်သည်။ အာတပ္ပါယ၊ ကိလေသာကိုပူပန်စေတတ်သော
ဝိရိယကိုပြုခြင်းငှါ လည်းကောင်း၊ အနုယောဂါယ၊ အတန်တလဲလဲအား

ထုတ်ခြင်း၌လည်းကောင်း၊ သာတဇ္ဇာယ၊မပြတ်ပြုခြင်း၌လည်းကောင်း၊
 ပဓာနာယ၊အားတုတ်ခြင်း၌၎င်း၊နမတိ၊ညွတ်၏ ဝေံ၊ဤသို့အသား၊အကြင်
 ရဟန်းသည်၊စတုတ္ထော၊ကေးချမြောက်သော စေတသော၊စိတ်ကို၊အယံဝိနိ
 ဗဒန္တ၊ဤနှောင်ဘွဲ့ဘက်သော တရားသည်၊ သုသရုတ္တိန္ဒော၊ကောင်းစွာမဂ်
 ဖြင့်ဖြတ်အပ်သည်၊ဟောတိ၊ဖြစ်၍၊တိက္ခဝေ၊ရဟန်းတို့၊ပုန တာဘနိ၊ပရံစ၊
 တပါးတုံလည်း၊တိက္ခ၊ရဟန်းသည်၊အညတရံ၊အမှတ်မရှိတပါးပါးသော၊
 ဒေဝနိကာယံ၊နတ်ပြည်ကို၊ပဏီဓာယ၊တောင့်တ၍၊ ဗြဟ္မစရိယံ၊မြတ်သော
 အကျင့်ကို၊စရတိ၊ကျင့်၏ ကိံ၊အဘယ်သို့၊ ပဏီဓာယ၊တောင့်တ၍၊ဗြဟ္မ
 စရိယံ မြတ်သောအကျင့်ကို၊ စရတိ၊ကျင့်သနည်း၊ အဟံ၊ငါသည်၊ဣမိနာ
 သိလေနဝါ၊ ဤစတုပါရိသုဒ္ဓိသီလဖြင့် လည်းကောင်း၊ ဣမိနာဝတေနဝါ၊
 ဤဆောက်တည်သောအကျင့်ဖြင့်လည်းကောင်း၊ ဣမိနာဝပေနဝါ၊ဤမြတ်
 သောအကျင့်ကိုကျင့်သဖြင့်လည်းကောင်း၊ ဣမိနာဗြဟ္မစရိယေနဝါ၊ဤမေ
 ထံမှကြဉ်ခြင်းဖြင့် လည်းကောင်း၊ ဒေဝေါဝါ၊တုန်းကြီးသော နတ်သည်
 မူလည်း၊ဘဝိဿာမိ၊ဖြစ်ရလို၏၊ဒေဉ္စတရောဝါ၊ တုန်းနည်းသောနတ်တို့
 တွင်တယောက်ယောက်သော၊နတ်သည်မူလည်း၊ ဘဝိဿာမိ ဖြစ်ရလို၏။
 ဣတိ၊ဤသို့၊ ပဏီဓာယ၊တောင့်တ၍၊ ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို၊
 စရတိ၊ကျင့်၏၊ တိက္ခဝေ၊ ရဟန်းတို့၊ ယောဓတာဘိက္ခု၊ အကြင်ရဟန်း
 သည်၊ အညတရံ၊အမှတ်မရှိတပါးပါးသော၊ ဒေဝနိကာယံ၊ နတ်ပြည်ကို၊
 ပဏီဓာယ၊တောင့်တ၍၊ ဗြဟ္မစရိယံ၊မြတ်သောအကျင့်ကို၊ နစရတိ၊မကျင့်၊
 ကိံ၊အဘယ်သို့၊ပဏီဓာယ၊တောင့်တ၍၊ဗြဟ္မစရိယံ၊မြတ်သောအကျင့်ကို
 နစရတိ၊ မကျင့်သနည်း၊ အဟံ၊ငါသည်၊ ဣမိနာသိလေနဝါ၊ ဤစတုပါရိ
 သုဒ္ဓိသီလဖြင့် လည်းကောင်း၊ ဣမိနာဝတေနဝါ၊ ဤဆောက်တည်သော
 အကျင့်ဖြင့်လည်းကောင်း၊ ဣမိနာဝပေနဝါ၊ဤမြတ်သောအကျင့်ကိုကျင့်
 သဖြင့် လည်းကောင်း၊ ဣမိနာဗြဟ္မစရိယေနဝါ၊ ဤမေထံမှ ကြဉ်ခြင်းဖြင့်
 လည်းကောင်း၊ ဒေဝေါဝါ၊တုန်းကြီးသောနတ်သည်မူလည်း၊ ဘဝိဿာမိ၊
 ဖြစ်ရလို၏၊ ဒေဉ္စတရောဝါ၊ တုန်းနည်းသော နတ်တို့တွင် တယောက်
 ယောက်သော နတ်သည်မူလည်း၊ ဘဝိဿာမိ၊ ဖြစ်ရလို၏။ဣတိ၊ဤသို့၊
 ပဏီဓာယံ၊တောင့်တ၍၊ဗြဟ္မစရိယံ၊မြတ်သောအကျင့်ကို၊နစရတိ၊မကျင့်၊
 တဿ၊ ထိုရဟန်း၏၊ စိတ္တံ၊စိတ်သည်၊ အာတပ္ပါယ၊ ကိလေသာကိုပူပန်
 စေတတ်သော ဝိရိယကို ပြုခြင်း၌၎င်း၊ အနုယောဂါယ၊ အတန်ထလဲလဲ
 အားထုတ်ခြင်း၌၎င်း၊ သာတဇ္ဇာယ၊မပြတ်ပြုခြင်း၌၎င်း၊ ပဓာနာယ၊အား

ထုတ်ခြင် ငှါရင်း၊ နမတိ၊ ဣတံဇ္ဇိ၊ ယသ၊ အကြင်ရဟန်း၏၊ စိတ္တံ၊ စိတ်သည် အာတပ္ပါယ၊ ကိလေသာကုပ္ပပန်စေတတ်စေသောစိရိယကို ပြုခြင်း၊ ငှါရင်း၊ ဒ၊ န ယောဂါယ၊ အဘန်တလဲလဲအား ထုတ်ခြင်း၊ ငှါလည်းကောင်း၊ သာတပ္ပာယ။ မပြတ်ပြုခြင် ငှါလည်းကောင်း၊ ပဝနာယ၊ အားထုတ်ခြင်း၊ ငှါလည်းကောင်း။ နမတိ၊ ဣတံဇ္ဇိ၊ ဝေံ၊ ဤသို့၊ အဿ၊ ဆိုရဟန်းသည်။ ပဉ္စမော၊ ငါးခုမြောက် သော၊ စေတသော၊ စိတ်ကို အယံဝိနိဗ္ဗေဒ။ ဤနှောင်ခွဲတတ်သော တရား သည်း၊ သုသမုတ္တိန္ဒော၊ ကောင်းစွာဖြတ်အပ်သည်။ ဟောတိ၊ ဖြစ်၏။ အဿ တိက္ခာနော၊ ထိုရဟန်းသည်။ ပဉ္စ၊ ငါးပါးကုန်သော၊ စေတသော၊ စိတ်ကို၊ ဣ မေဝိနိဗ္ဗေဒ၊ ဤနှောင်ခွဲတတ်သော တရားတို့သည်။ သုသမုတ္တိန္ဒော၊ ကောင်း စွာမဂ်ဖြင့်ဖြတ်အပ်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ယသကဿစိ၊ အမှတ်မရှိသော၊ တိက္ခာနော၊ ရဟန်းသည်။ ပဉ္စ၊ ငါးပါးကုန် သော၊ ဣမေစေတောဝိသော၊ ဤစိတ်ကိုနှောင်ခွဲတတ်ကုန်သောထံသင်းတို့ သည်။ ပဟိန္ဒော၊ ပတ်အပ်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ပဉ္စ၊ ငါးပါးကုန်သော စေတသော၊ စိတ်ကို၊ ဣမေဝိနိဗ္ဗေဒ၊ ဤနှောင်ခွဲတတ်သော တရားတို့ကို၊ သုသမုတ္တိန္ဒော၊ ကောင်းစွာမဂ်ဖြင့်ဖြတ်အပ်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ သောတိက္ခာ၊ ထိုရဟန်းသည်။ ဣမသ္မိံ၊ ဓမ္မဝိနယေ၊ ဤသုတ်အတိဓမ္မဝိနည်း ဟုဆိုအပ်သောသာသနာတော်၌၊ ဝံဇ္ဇိံ၊ ကြီးပွားခြင်းသို့လည်းကောင်း၊ ဝိရုဇ္ဇိံ စည်ပင်ခြင်းသို့လည်းကောင်း၊ ဝေပုလ္လံ၊ ပြန်ပြောသည်၏ အဖြစ်သို့လည်း ကောင်း၊ အာပဇ္ဇိယာတိ၊ ရောက်လတ္တံ့၊ ဣတိ၊ ဤသို့၊ ဝေဝံဋ္ဌာနံ၊ ထိုအကြောင်း သည်။ ဝိဇ္ဇတိ၊ ရှိ၏။ သောတိက္ခာ၊ ထိုစေတောဝိလ စေတောဝိနိဗ္ဗေဒကိုပတ် ဖြတ်သောရဟန်းသည်။ ဆန္ဒသမာဓိပဝနာသင်္ခါရသမန္နာဂတံ၊ ဆန္ဒင်္ဂ်ဖြစ် ဖြစ်သောသမာဓိပဝနာဖြစ်၍ဖြစ်သောသင်္ခါရတို့နှင့်ပြည့်စုံသော၊ ဣဒ္ဓိပါဒံ၊ ဣဒ္ဓိပါဒ်ကို၊ ဘာဝေတိ၊ ပွားစေ၏။ ဝိရိယသမာဓိပဝနာသင်္ခါရသမန္နာဂတံ၊ ဝိရိယကိုဖြစ်ဖြစ်သော သမာဓိပဝနာဖြစ်၍ဖြစ်သော သင်္ခါရတို့နှင့်ပြည့်စုံ သော၊ ဝိတ္တသမာဓိပဝနာသင်္ခါရသမန္နာဂတံ၊ စိတ်ကိုဖြစ်ဖြစ်သောသမာဓိ ပဝနာဖြစ်၍ ဖြစ်သော သင်္ခါရတို့နှင့် ပြည့်စုံသော၊ ဝိမံသာသမာဓိ ပဝနာ သင်္ခါရသမန္နာဂတံ၊ ဝိမံသာဟုဆိုအပ်သော ပညာကိုဖြစ်ဖြစ်သော သမာဓိ ပဝနာဖြစ်၍ဖြစ်သောသင်္ခါရတို့နှင့်ပြည့်စုံသော၊ ဣဒ္ဓိပါဒံ၊ ဣဒ္ဓိပါဒ်ကို၊ ဘာဝေ တိ၊ ပွားစေ၏။ ဥသော၊ ဦးယေဝ၊ အဆုံးစုံသောအရာတို့၌ပြုအပ်သောစိရိယ သာလျှင်၊ ပဉ္စမိ၊ ငါးခုမြောက်သောအင်္ဂါသည်။ ဟောတိ၊ ဖြစ်၏။ တိက္ခဝေ၊ ရဟန်းတို့၊ ယောသောတိက္ခာ၊ အကြင်ရဟန်းသည်။ ဥသော၊ ဦးပန္နရသင်္ဂ

သမန္နာဂတော၊ ဥဿောဋ္ဌိနှင့်တကွ တဆဲ့ငါးပါးသော အင်္ဂါတို့နှင့်ပြည့်စုံ
သည်။ ဟောတိ၊ ဖြစ်၏။ သောဒိက္ခ၊ ထိုရဟန်းသည်။ အဘိနိဗ္ဗိဒါယ၊ မဂ်
ဥာဏ်ဖြင့်ကိလေသာကို ဖောက်ခွဲခြင်းငှါ၊ ဘဗ္ဗော၊ ထိုက်၏။ သမ္မောဓာယ၊
သစ္စာလေးပါးတို့ကို သိခြင်းငှါ။ ဘဗ္ဗော၊ ထိုက်၏။ အနုတ္တရဿ၊ အထူးမရှိ
သော၊ ယောဂက္ခေမဿ၊ လေးပါးသောယောဂတို့မှ ကုန်ရာဖြစ်သောအရ
ဟတ္တဖိုလ်ကို၊ အဓိဂမာယ၊ ရခြင်းငှါ၊ ဘဗ္ဗော၊ ထိုက်၏။ ဘိက္ခဝေ၊ ရဟန်းတို့
ဝေယျထာဝီ၊ ဥပမာမည်သည်ကား၊ ကုက္ကုဒ္ဓိယာ၊ ကြက်မအား၊ အဋ္ဌဝါ
အဏ္ဍာနံ၊ ရှစ်လုံးသောဥတို့သည်လည်းကောင်း၊ ဒသဝါအဏ္ဍာနံ၊ ဆယ်လုံး
သောဥတို့သည်လည်းကောင်း၊ ဒွါဒသဝါအဏ္ဍာနံ၊ တဆဲ့နှစ်လုံးသောဥတို့
သည်လည်းကောင်း၊ ဘဝေယျံ၊ ဖြစ်ကုန်ရာ၏။ တာနိအဏ္ဍာနံ၊ ထိုဥတို့ကို၊
ကုက္ကုဒ္ဓိယာ၊ ကြက်မသည်။ သမ္မာ၊ ကောင်းစွာ၊ အဓိဿိထာနိ၊ အပေါ်၌
ဝပ်အပ်ကုန်သည်။ သမ္မာပရိသေဒိတာနိ၊ ကောင်းစွာအငွေ့ကုန်ယူစေအပ်
ကုန်သည်။ သမ္မာပရိဘာဝိတာနိ၊ ကောင်းစွာကြက်မ၏ အနံ့ကို ယူစေအပ်
ကုန်သည်။ အဿာဘဝေယျံ၊ ဖြစ်ကုန်ရာ၏။ မေ၊ ငါ၏။ ကုက္ကုဒ္ဓုပေါထကော၊
ကြက်သူငယ်ဘုံသည်။ ပါဒနခထိဓါယဝါ၊ ခြေသည်းဖျားဖြင့်ထည်းကောင်း၊
ရတုဏ္ဍကေနဝါ၊ နှုတ်ဘီးဖျားဖြင့်ထည်းကောင်း၊ အဏ္ဍကောသံ၊ ဥခွံကို၊
ပဒါလေထွာ၊ ဖောက်ခွဲ၍၊ သောတ္ထိနာ၊ ချမ်းသာသဖြင့်၊ အဘိနိဗ္ဗိန္ဒြေယျံ၊
ပေါက်ပါကုန်မှုကား၊ အဟောဝတ၊ ဩဝါဒကောင်းလေစွ၊ ဣဝံဝေဇ္ဇန္တိ၊
ဤသို့တောင့်ထခြင်းသည်။ တဿ၊ ကုက္ကုဒ္ဓိယာ၊ ထိုကြက်မအား၊ ကိဗ္ဗာဝိ
နဥပ္ပဇ္ဇေယျံ၊ အကယ်၍ကား၊ မဖြစ်၏နှင့်။ အထခေါ၊ ထိုသို့မတောင့်တသော်
လည်း၊ ထေကုက္ကုဒ္ဓုပေါထကော၊ ထိုကြက်သူငယ်တို့သည်။ ပါဒနခထိဓါ
ယဝါ၊ ခြေသည်းဖျားဖြင့် ထည်းကောင်း၊ ရတုဏ္ဍကေနဝါ၊ နှုတ်ဘီးဖျား
ဖြင့် ထည်းကောင်း၊ အဏ္ဍကောသံ၊ ဥခွံကို၊ ပဒါလေထွာ၊ ဖောက်ခွဲ၍၊
သောတ္ထိနာ၊ ချမ်းသာသဖြင့်၊ အဘိနိဗ္ဗိန္ဒြေယျံ၊ ပေါက်ခြင်းငှါ။ ဘဗ္ဗော၊ ထိုက်
၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝေမေဝ၊ ဤအတူသာလျှင်၊ ဥဿောဋ္ဌိ နန္ဒရသင်္ဂ
သမန္နာဂတော၊ ဥဿောဋ္ဌိနှင့်တကွ တဆဲ့ငါးပါးသော အင်္ဂါတို့နှင့်ပြည့်စုံ
သော၊ ဘိက္ခု၊ ရဟန်းသည်။ အဘိနိဗ္ဗိဒါယ၊ မဂ်ဥာဏ်ဖြင့် ကိလေသာကို
ဖောက်ခွဲခြင်းငှါ၊ ဘဗ္ဗော၊ ထိုက်၏။ သမ္မောဓာယ၊ သစ္စာလေးပါးတို့ကို
သိခြင်းငှါ၊ ဘဗ္ဗော၊ ထိုက်၏။ အနုတ္တရဿ၊ အထူးမရှိသော၊ ယောဂက္ခေ
မဿ၊ လေးပါးသောယောဂတို့မှ ကုန်ရာဖြစ်သော အရဟတ္တဖိုလ်ကို၊ အဓိ
ဂမာယ၊ ရခြင်းငှါ၊ ဘဗ္ဗော၊ ထိုက်၏။ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်ထော်မှု၏။

။ ဣဒံဝစနံ၊ ဤစကားကို၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အဝေါစ၊ မိန့်တော်မူ၏။
 တေဘိက္ခု၊ ထိုရဟန်းတို့သည်၊ အတ္တမနာ၊ ဝမ်းမြောက်ကုန်သည်ဖြစ်၍၊
 ဘဂဝတော၊ မြတ်စွာဘုရား၏၊ ဘာထိတံ၊ ဟောတော်မူအပ်သောစကား
 ကို၊ အဘိနန္ဒ၊ အလွန်နှက်ဆက်ဝမ်းမြောက်ကြကုန်ပြီ၊ ဣတိ၊ ဤသို့၊ သုတံ၊
 ကြားအပ်ပါ၏။ ွာဠိ၊ မြောက်ရမြောက်သော၊ စေတောနိလသတ္တံ၊
 စေတောနိလသုတ်သည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။

၇- ဝနပုတ္တသုတ်၊

၂၀၈။ ဘန္တေ၊ အရှင်ဘုရား ကသပ၊ ဣဒံသတ္တံ၊ ဤဝနပုတ္တသုတ်ကို၊ မေ
 မယာ၊ အကုန်ပိုင် အာနန္ဒာသည်၊ ဘဂဝတော၊ မြတ်စွာဘုရား၏၊ သဗ္ဗုခါ၊
 မျက်မှောက်တော်မူ၊ ဝေံ၊ ဤသို့၊ သုတံ၊ ကြားအပ်ပါ၏၊ ကိံ သုတံ၊ အဘယ်သို့
 ကြားအပ်ပါသနည်း၊ ကေံ၊ တပါးသော၊ သမယံ၊ အခါ၌၊ ဘဂဝါ၊ မြတ်စွာ
 ဘုရားသည်၊ သာဝဏ္ဏိယံ၊ သာဝဏ္ဏိပြည်၌၊ အနာထဝိဇ္ဇိကဿ၊ အနာ
 ထဝိဇ္ဇာသုဋ္ဌေး၏အာရာမေ၊ နှလုံးမွေ့လျော်ပျော်ဘွယ်ရာဖြစ်သော၊ ဇေထ
 ဝနေ၊ ဇေထဝန်ကျောင်းထောင်၌၊ ဝိဟရတိ၊ နေထောင်မူ၏၊ တဗြံ၊ ထိုသို့
 နေထောင်မူသောအခါ၌၊ ခေါ၊ စင်စစ်၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဘိက္ခု၊
 ရဟန်းတို့ကို၊ ဘိက္ခဝေါတိ၊ ရဟန်းတို့ဟူ၍၊ အာမန္တေထိ၊ မိန့်တော်မူ၏။
 တေဘိက္ခု၊ ထိုရဟန်းတို့သည်၊ ဘန္တေ၊ အရှင်ဘုရားဟူ၍၊ ဘဂဝတော၊
 မြတ်စွာဘုရားအား၊ ပစ္စသေသာသံ၊ ဝန်ခံကုန်၏၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊
 ဇေတံဝစနံ၊ ဤစကားကို၊ အဝေါစ၊ မိန့်တော်မူ၏၊ ကိံ အဝေါစ၊ အဘယ်သို့
 မိန့်တော်မူ သနည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝေ၊ သင်တို့အား၊ ဝနပုတ္တပရိယာ
 ယံ၊ ဝနပုတ္တဒေသနာကို၊ ဒေထိဿာမိ၊ ဟောတော်မူအံ့၊ တံ ထိုဝနပုတ္တ
 ဒေသနာကို၊ သုကာထ၊ နာလင်္ဂကုန်၊ သာရကံ၊ ကောင်းစွာ၊ ဝနသိကဇေထ၊
 နှလုံးသွင်းကြကုန်၊ အဟံ၊ ငါဘုရားသည်၊ ဘာထိဿာမိ၊ ဟောတော်မူအံ့၊
 ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏၊ ဘန္တေ၊ မြတ်စွာဘုရား၊ ဝေံ၊ ကောင်းပါပြီ
 ဣတိ၊ ဤသို့၊ ဤသို့၊ တေဘိက္ခု၊ ထိုရဟန်းတို့သည်၊ ဘဂဝတော၊ မြတ်စွာ
 ဘုရားအား၊ ပစ္စသေသာသံ၊ ဝန်ခံကုန်၏၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဇေတံဝ
 နံ၊ ဤစကားကို၊ အဝေါစ၊ မိန့်တော်မူ၏၊ ကိံ အဝေါစ၊ အဘယ်သို့မိန့်တော်မူ
 သနည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဣ၊ ဤသာသနာထောင်၌၊ ဝိက္ခု၊ ရဟန်းသည်။

အညထရုံ၊ အမှတ်မရှိသော။ ဝနပတ္တံ၊ လူတို့၏ဥပစာကိုလွန်သောတောအုပ်
 ကိုဥပနိဿာယ၊ အမှီပြု၍၊ သမာဓိဋ္ဌိ၊ ရဟန်းတရားကို၊ ကရောန္တော၊ ပြု
 လျက်၊ ဝိဟရတိ၊ နေ၏။ တံဝနပတ္တံ၊ ထိုလူတို့၏ဥပစာကိုလွန်သောတောအုပ်
 ကိုဥပနိဿာယ၊ အမှီပြု၍၊ ဝိဟရတော၊ နေသော။ တဿ၊ ထိုရဟန်းအား။
 အနုပဋိက္ခာ၊ ရှေး၌မထင်သော။ သတိစေ၊ သတိသည်လည်း၊ နဥပဋ္ဌာတိ၊
 မထင်အသမာဟိတံ၊ ရှေး၌မထင်ကြည်သော။ ဝိတ္တဉ္စ၊ စိတ်သည်လည်း၊ န
 သမာဓိယတိ၊ မထည်ကြည်၊ အပရိက္ခိကာ၊ ရှေး၌မကုန်သေးကုန်သော။ အာ
 သဝါစ၊ အာသဝေါတရားတို့သည်လည်း၊ ပရိက္ခယံ၊ ကုန်ခြင်းသို့၊ နဂစ္ဆန္တိ၊
 မရောက်ကုန်၊ အနုပုပ္ဖတ္တံ၊ မရောက်သေးသော၊ အနုတ္တရံ၊ မြတ်သော။ ယော
 ဂက္ခမဉ္စ၊ ယောဂလေးပါးတို့၏ ကုန်ရာဖြစ်သောအရဟတ္တဖိုလ်သို့လည်း၊
 နာနုပါပုဏာတိ၊ အစဉ်အားဖြင့်မရော၊ ပဗ္ဗဇိတေန၊ ရဟန်းဖြစ်သောသူသည်
 ဇိဝိတပရိက္ခာရာ၊ ဇိဝိတိန္ဒြေ၏အခြံအရံဖြစ်ကုန်သော၊ ယေစိမေယေစဇ္ဈမေ
 စိဝရ ဝိဏ္ဏပါတ သေနာသနဂိလာနပစ္စယ တေသဇ္ဇ ပရိက္ခာရာ၊ အကြင်
 သင်္ကန်းဆွမ်းကျောင်းသူနာ၏အထောက်အပံ့ဖြစ်သော ဆေးသာလျှင်ဖြစ်
 သောအကြောင်းတို့ကို၊ သရဒါနေထဗ္ဗာ၊ ကောင်းစွာ ဆောင်အပ်ကုန်၏။
 တောဂ္ဂဟာ၊ ထိုရှေး၌မရသေးသောသင်္ကန်းစသောထေးပါးသောပစ္စည်းတို့
 သည်၊ ကထိဓေန၊ ဆင်းရဲငြိုငြင်သဖြင့်၊ သရဒါဂစ္ဆန္တိ၊ ဖြစ်ကုန်၏။ တိက္ခဝေ
 ရဟန်းတို့၊ ထေနတ်ကျွန်း၊ ထိုရဟန်းသည်၊ ဣတိဣမိနာနယေန၊ ဤဆိုထတ္တံ
 သောနည်းဖြင့်၊ ပဋိသမ္ဘိက္ခိယန္တံ၊ ဆင်ခြင်အပ်၏။ ဣပဋိသမ္ဘိက္ခိတဗ္ဗံ၊ အ
 ဘယ်သို့ဆင်ခြင်အပ်သနည်း၊ အဟံခေါ၊ ငါသည်သာလျှင်၊ ဣဝံဝနပုပ္ဖတ္တံ၊ ဤလူ
 တို့၏ဥပစာကိုလွန်သောတောအုပ်ကို၊ ဥပနိဿာယ၊ အမှီပြု၍၊ ဝိဟရမိ၊
 နေ၏။ ဣဝံဝနပုပ္ဖတ္တံ၊ ဤလူတို့၏ဥပစာကိုလွန်သောတောအုပ်ကို၊ ဥပနိဿာ
 ယံ၊ အမှီပြု၍၊ ဝိဟရတော၊ နေသော။ တဿမေ၊ ထိုငါ့အား၊ အနုပဋိက္ခာ၊ ရှေး၌
 မထင်သော။ သတိစေ၊ သတိသည်လည်း၊ နဥပဋ္ဌာတိ၊ မထင်အသမာဟိ
 တံ၊ ရှေး၌မထင်ကြည်သော။ ဝိတ္တဉ္စ၊ စိတ်သည်လည်း၊ နသမာဓိယတိ၊
 မထည်ကြည်၊ အပရိက္ခိကာ၊ ရှေး၌မကုန်သေးကုန်သော။ အာသဝါစ၊
 အာသဝေါတရားတို့သည်လည်း၊ ပရိက္ခယံ၊ ကုန်ခြင်းသို့၊ နဂစ္ဆန္တိ၊ မရောက်
 ကုန်၊ အနုပုပ္ဖတ္တံ၊ မရောက်သေးသော၊ အနုတ္တရံ၊ မြတ်သော။ ယောဂက္ခမဉ္စ၊
 ယောဂလေးပါးတို့၏ကုန်ရာဖြစ်သောအရဟတ္တဖိုလ်သို့လည်း၊ နာနုပါပုဏာ
 တိ၊ အစဉ်အားဖြင့်မရောက်၊ ပဗ္ဗဇိတေန၊ ရဟန်းဖြစ်သောသူသည်၊ ဇိဝိတ
 ပရိက္ခာရာ၊ ဇိဝိတိန္ဒြေ၏အခြံအရံဖြစ်ကုန်သော၊ ယေစိမေယေစဇ္ဈမေစိဝရ

ဝိဇ္ဇာပါတသေနာသန ဝိဇ္ဇာနပစ္စယ ဘောသဇ္ဇပရိက္ခာရာ၊ အကြင်သင်္ကန်း
ဆွမ်းကျောင်းသူနာ၏ အထောက်အပံ့ဖြစ်သော ဆေးသာလျှင်ဖြစ်သော
အကြောင်းတို့ကို၊ သရဒါနေတဗ္ဗာ၊ ကောင်းစွာဆောင်အပ်ကုန်၏၊ တေပစ္စ
ယာ၊ ထိုရှေး၌မရသေးသောသင်္ကန်းစသောလေးပါးသောပစ္စည်းတို့သည်၊
ကထိဓေန၊ ဆင်းရဲငြိုငြင်သဖြင့်၊ သရဒါဂစ္ဆန္တိ၊ ဖြစ်ကုန်၏။ ဣတိ၊ ဤသို့၊
ပဗ္ဗိသပ္ပိက္ခိတဗ္ဗံ၊ ဆင်ခြင်အပ်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ထေနဘိက္ခုနာ၊ ထို
ရဟန်းသည်၊ မုတ္တိဘာဝါ၊ ညဉ့်အတို၌လည်းကောင်း၊ ဒီဝသဘာဝါ၊ နေ့
အတို၌လည်းကောင်း၊ တဗ္ဗာပနုပ္ပတ္တာ၊ ထိုထောအုပ်မှ၊ ပတ္တမိတဗ္ဗံ၊ ဗဲသွား
အပ်၏။ နဝတ္ထဗ္ဗံ၊ ထိုသို့သောထောအုပ်၌မနေအပ်၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဣဝ
ပန၊ ဤသာသနာထော်၌ကား၊ ဘိက္ခု၊ ရဟန်းသည်၊ အညုထရံ၊ အမှတ်မရှိ
သော၊ ဝနုပ္ပတ္တံ၊ လူတို့၏ဥပစာကိုလွန်သော ထောအုပ်ကို၊ ဥပနိဿာယ၊
အမြဲပြု၍၊ သမဏမဓိ၊ ရဟန်းထရားကို၊ ကရောန္တော၊ ပြုလျက်၊ ဝိဟရတိ၊ နေ
၏။ တံဝနုပ္ပတ္တံ၊ ထိုလူတို့၏ဥပစာကိုလွန်သောထောအုပ်ကို၊ ဥပနိဿာယ၊
အမြဲပြု၍၊ ဝိဟရတော၊ နေသော၊ တဿ၊ ထိုရဟန်းအား၊ အနုပဗ္ဗိတာ၊ ရှေး၌
မထင်သော၊ သတိစေတ၊ သတိသည်လည်း၊ နုပဋ္ဌာတိ၊ မထင်၊ အသမာယိ
တံ၊ ရှေး၌မထင်ကြည်သော၊ စိတ္တဉ္စ၊ စိတ်သည်လည်း၊ နုသမာဓိယတိ၊
မထင်ကြည်၊ အပရိက္ခိတာ၊ ရှေး၌မကုန်သေးကုန်သော၊ အာသဝါစ၊ အာသ
ဝေါတရားတို့သည်လည်း၊ ပရိက္ခယံ၊ ကုန်ခြင်းသို့၊ နဂစ္ဆန္တိ၊ မရောက်ကုန်၊
အနုပ္ပတ္တံ၊ မရောက်သေးသော၊ အနုတ္တရံ၊ မြတ်သော၊ ယောဂက္ခေမဉ္စ၊ ယော
ဂလေးပါးတို့၏ကုန်ရာဖြစ်သော အရဟတ္တဖိုလ်သို့လည်း၊ နနုပါဂုဏာတိ၊
အစဉ်အားဖြင့် မရောက်၊ ပဗ္ဗဇိတေန၊ ရဟန်းဖြစ်သောသူသည်၊ ဇိဝိတ
ပရိက္ခာရာ၊ ဇိဝိတိန္ဒြေ၏အခြံအရံဖြစ်ကုန်သော၊ ယေစိမေယေစဇ္ဇမေစိဝရ
ဝိဇ္ဇာပါတသေနာသန ဝိဇ္ဇာနပစ္စယ ဘောသဇ္ဇ ပရိက္ခာရာ၊ အကြင်သင်္ကန်း
ဆွမ်းကျောင်းသူနာ၏ အထောက်အပံ့ဖြစ်သောဆေးသာလျှင်ဖြစ်သောအ
ကြောင်းတို့ကို၊ သရဒါနေတဗ္ဗာ၊ ကောင်းစွာဆောင်အပ်ကုန်၏၊ တေပစ္စယာ၊
ထိုရှေး၌မရသေးသောသင်္ကန်းစသောလေးပါးသောပစ္စည်းတို့သည်၊ အပ္ပ
ကထိဓေန၊ မဆင်းရဲမငြိုငြင်သဖြင့်၊ သရဒါဂစ္ဆန္တိ၊ ဖြစ်ကုန်၏။ ဘိက္ခဝေ၊
ရဟန်းတို့၊ ဇောနဘိက္ခုနာ၊ ထိုရဟန်းသည်၊ ဣတိ၊ ဤဆိုလတ္တံ့၊ သောနည်း
ဖြင့်၊ ပဗ္ဗိသပ္ပိက္ခိတဗ္ဗံ၊ ဆင်ခြင်အပ်၏။ ကိံ ပဗ္ဗိသပ္ပိက္ခိတဗ္ဗံ၊ အဘယ်သို့ဆင်
ခြင်အပ်သနည်း၊ အဟံ၊ ငါသည်၊ ခေါ၊ စင်စစ်၊ ဣဝံ ဝနုပ္ပတ္တံ၊ ဤလူတို့၏ဥပစာ
ကိုလွန်သော ထောအုပ်ကို၊ ဥပနိဿာယ၊ အမြဲပြု၍၊ ဝိဟရမိ၊ နေ၏။ ဣဝံ

ဝနုပတ္တံ၊ ဤလူ ဘိုဏ်ဉာဏ်ကိုလွန်သောတောအုပ်ကို၊ ဥပနိဿာယ၊ အမြို့ပြ
 ရွာ၊ ဝိဟာရတော၊ နေသော၊ တဿမေ၊ ထိုငါ့အား၊ အနုပဋိတာ၊ ငှေးနှိုမထင်
 သော၊ သတ်စေ၊ သတ်သည်လည်း၊ နုဥပဋ္ဌာတိ၊ မထင်၊ အသမာဟိတံ၊ ငှေး
 နှိုမတည်ကြည်သော၊ စိတ္တဉ္စ၊ စိတ်သည်လည်း၊ နုသမာဓိယတိ၊ မတည်
 ကြည်၊ အပရိက္ခိတာ၊ ငှေးနှိုမကုန်သေးကုန်သော၊ အာသဝါစ၊ အာသဝေါ
 တရားတို့သည်လည်း၊ ပရိက္ခယံ၊ ကုန်ခြင်းသို့၊ နဂစ္ဆန္တိ၊ မရောက်ကုန်၊ အနု
 ပုတ္တံ၊ မရောက်သေးသော၊ အနုတ္တရံ၊ မြတ်သော၊ ယောဂက္ခေမဉ္စ၊ ယောဂ
 လေးပါးတို့၏ ကုန်ရာဖြစ်သော အရဟတ္တဖိုလ်သို့လည်း၊ နာနုပါပုတာမိ၊
 အစဉ်အားဖြင့်မရောက်၊ ပဗ္ဗဇိတေန၊ ရဟန်းဖြစ်သော သူသည်၊ ဇီဝိတ
 ပရိက္ခာရ၊ ဇီဝိတိန္ဒြေ၏အခြံအရံဖြစ်ကုန်သော၊ ယေဝိမေယေစန္ဒမေစိဝရ
 ဝိဏ္ဏပါတသောနာသန ဂိဏာနပစ္စယ ဘောသဇ္ဇပရိက္ခာရ၊ အကြင်သင်္ကန်း
 ဆွမ်းကျောင်းသူနာ၏ အထောက်အပံ့ဖြစ်သော ဆေးသာလျှင်ဖြစ်သော
 အကြောင်းတို့ကို၊ သရဒါနေတဗ္ဗာ၊ ကောင်းစွာဆောင်အပ်ကုန်၏၊ တေပစ္စ
 ယာ၊ ထိုငှေးနှိုမရသေးသောသင်္ကန်းစသော လေးပါးသောပစ္စည်းတို့သည်၊
 အပ္ပကသိရေန၊ မဆင်းရဲမပြိုငြင်သဖြင့်၊ သရဒါဝစ္ဆန္တိ၊ ဖြစ်ကုန်၏၊ အဟံ၊
 ငါ ကား၊ ခေါပန၊ စင်စစ်၊ စိဝရဟေတု၊ သင်္ကန်းဟူသောအကြောင်းကြောင့်၊
 အဂါရသ္မာ၊ အိမ်ရာထောင်သောလူ၏ဘောင်မှ၊ နိက္ခမိတွာ၊ ထွက်၍၊ အဂါနု
 ရိယံ၊ အိမ်ရာမထောင်သောရဟန်း၏ဘောင်သို့၊ နပဗ္ဗဇိတော၊ မကပ်၊ ဝိဏ္ဏ
 ပါတဟေတု၊ ဆွမ်းဟူသောအကြောင်းကြောင့်၊ (ပ)၊ နပဗ္ဗဇိတော၊ မကပ်၊
 သေနာသနဟေတု၊ ကျောင်းဟူသောအကြောင်းကြောင့်၊ (ပ)၊ နပဗ္ဗဇိတော၊
 မကပ်၊ ဂိဏာနပစ္စယဘောသဇ္ဇပရိက္ခာရဟေတု၊ သူနာတို့၏အထောက်အပံ့
 ဖြစ်သောဆေးဟူသောအကြောင်းကြောင့် အဂါရသ္မာ၊ အိမ်ရာထောင်သော
 လူ၏ဘောင်မှ၊ နိက္ခမိတွာ၊ ထွက်၍၊ အနဂါရိယံ၊ အိမ်ရာမထောင်သော
 ရဟန်းဘောင်သို့၊ နပဗ္ဗဇိတော၊ မကပ်၊ အာထစပန၊ ထိုသို့အရဟတ္တဖိုလ်
 ကိုမျက်မှောက်ပြုခြင်းငှါသာလျှင်ရဟန်းပြုခြင်းကြောင့်လည်း၊ ဣဝံဝနုပတ္တံ
 ဤလူ ဘိုဏ်ဉာဏ်ကိုလွန်သောတောအုပ်ကို၊ ဥပနိဿာယ၊ အမြို့ပြရွာ၊ ဝိဟာရ
 တော၊ နေသော၊ မေ၊ ငါ့အား၊ အနုပဋိတာ၊ ငှေးနှိုမထင်သော၊ သတ်စေ၊ သတ်
 သည်လည်း၊ နုဥပဋ္ဌာတိ၊ မထင်၊ အသမာဟိတံ၊ ငှေးနှိုမတည်ကြည်သော၊
 စိတ္တဉ္စ၊ စိတ်သည်လည်း၊ နုသမာဓိယတိ၊ မတည်ကြည်၊ အပရိက္ခိတာ၊ ငှေး
 နှိုမကုန်သေးကုန်သော၊ အာသဝါစ၊ အာသဝေါတရားတို့သည်လည်း၊ ပရိက္ခ
 ယံ၊ ကုန်ခြင်းသို့၊ နဂစ္ဆန္တိ၊ မရောက်ကုန်၊ အနုပုတ္တံ၊ မရောက်သေးသော၊

မူလပဏ္ဏာသ-ပါဠိတော်နိဿယ

အနုတ္တရံ မြတ်သော၊ ယောဂက္ခေမဉ္စ၊ ယောဂလေးပါးတို့၏ ကုန်ရာဖြစ်
သောအရဟတ္တဖိုလ်သို့လည်း၊ နာနုပါပုဏ္ဏာမိ၊ အစဉ်အားဖြင့်မရောက်နိုင်
ခဲ့ဘဲကား၊ ဣတိ၊ ဤသို့၊ ပဋိ၊ ပဋိက္ခိတဗ္ဗံ၊ ဆင်ခြင်အပ်၏။ ဘိက္ခဝေ၊ ရဟန်းတို့
ထေရ်ဘိက္ခုနာ၊ ထိုရဟန်းသည်၊ သံခါဝိ၊ ရဟန်းတရားအပြီးသို့မရောက်နိုင်
သည်။ ဤအဖြစ်ကိုထိပြု၍လည်း၊ တမ္ဘာဝနုပ္ပတ္တာ၊ ထိုလူတို့၏ ဥပစာကိုလွန်
သောတောအုပ်မှ ပုဏ္ဏမိတဗ္ဗံ၊ ဝဲသွားအပ်၏။ နဝတ္ထုဗ္ဗံ၊ ထိုသို့သောတောအုပ်
၌မနေအပ်ကြဘဲ၊ ရဟန်းတို့၊ ဣပပန၊ ဤသာသနာတော်၌ကား၊ ဘိက္ခု၊
ရဟန်းသည်၊ အညတရံ၊ အမှတ်မရှိသော၊ ဝနုပ္ပတ္တံ၊ လူတို့၏ ဥပစာကိုလွန်
သောတောအုပ်ကို၊ ဥပနိဿာယ၊ အမှီပြု၍၊ ဝိဟရတိ၊ နေ၏။ တံဝနုပ္ပတ္တံ၊ ထို
လူတို့၏ဥပစာကိုလွန်သော တောအုပ်ကို၊ ဥပနိဿာယ၊ အမှီပြု၍၊ ဝိဟရ
တော၊ နေသော၊ တဿ၊ ထိုရဟန်းအား၊ အနုပဋ္ဌိတာ၊ ဂှေ့၌မထင်သော၊ သတိ
စေဝ၊ သတိသည်လည်း၊ ဥပဋ္ဌာတိ၊ ထင်၏။ အသမာဟိတံ၊ ဂှေ့၌မတည်
ကြည်သော၊ ဝိတ္တုဗ္ဗ၊ ဝိတ်သည်လည်း၊ သမာဓိယတိ၊ တည်ကြည်၏။ အပရိက္ခိ
တာ၊ ဂှေ့၌မကုန်သေးကုန်သော၊ အာသဝါစ၊ အာသဝေါတရားတို့သည်
လည်း၊ ပရိက္ခယံ၊ ကုန်ခြင်းသို့၊ ဝတ္ထန္တိ၊ ရောက်ကုန်၏။ အနုပ္ပတ္တံ၊ မရောက်
သေးသော၊ အနုတ္တရံ၊ မြတ်သော၊ ယောဂက္ခေမဉ္စ၊ ယောဂလေးပါးတို့၏ကုန်
ရာဖြစ်သောအရဟတ္တဖိုလ်သို့လည်း၊ အနုပါပုဏ္ဏာမိ၊ အစဉ်အားဖြင့်မရောက်
၏။ ပဗ္ဗဇိတေန၊ ရဟန်းဖြစ်သောသူသည်၊ ဇိဝိတဓရိက္ခာရာ၊ ဇိဝိတိန္ဒြေအခြ
အရံဖြစ်ကုန်သော၊ ယေစိမေယေစက္ခမေစိဝရေဗ္ဗပေါတသေနာသနင်္ဂလ္လာန
ပစ္စယဘောသဗ္ဗပရိက္ခာရာ၊ အကြင်သင်္ကန်းဆွမ်းကျောင်းသူနာ၏အထေဝီ
အပံ့ဖြစ်သောဆေးသာယျင်ဖြစ်သော အကြောင်းတို့ကို၊ သရဒါနေတဗ္ဗာ၊
ကောင်းစွာဆောင်အပ်ကုန်၏။ ထေပစ္စယာ၊ ထိုဂှေ့၌ မရသေးသောသင်္ကန်း
စသောလေးပါးသောပစ္စည်းတို့သည်၊ ကာထိရေန၊ ဆင်းရဲ ပြုပြင်သဖြင့်၊ သမု
ဒါဝတ္ထန္တိ၊ ဖြစ်ကုန်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ထေရ်ဘိက္ခုနာ၊ ထိုရဟန်းသည်
ဣဘိဣမိနာနယေန၊ ဤဆိုလတ္တံ့ သောနည်းဖြင့်၊ ပဋိသဗ္ဗိက္ခိတဗ္ဗံ၊ ဆင်ခြင်
အပ်၏။ ကိံ၊ ပဋိသဗ္ဗိက္ခိတဗ္ဗံ၊ အဘယ်သို့ဆင်ခြင်အပ်သနည်း၊ အတံ၊ ငါသည်
ခေါ၊ စင်စစ်၊ ဣဝံဝနုပ္ပတ္တံ၊ ဤလူတို့၏ဥပစာကိုလွန်သော တောအုပ်ကို၊ ဥပ
နိဿာယ၊ အမှီပြု၍၊ ဝိဟရမိ၊ နေ၏။ ဣဝံဝနုပ္ပတ္တံ၊ ဤလူတို့၏ဥပစာကိုလွန်
သောတောအုပ်ကို၊ ဥပနိဿာယ၊ အမှီပြု၍၊ ဝိဟရတော၊ နေသော၊ တဿ
မေ၊ ထိုငါအား၊ အနုပဋ္ဌိတာ၊ ဂှေ့၌မထင်သော၊ သတိစေဝ၊ သတိသည်လည်း၊
ဥပဋ္ဌာတိ၊ ထင်၏။ အသမာဟိတံ၊ ဂှေ့၌မတည်ကြည်သော၊ ဝိတ္တုဗ္ဗ၊ ဝိတ်

သည်လည်း၊ သမာဓိယတိ၊ ထည်ကြည်၏၊ အပရိက္ခိတာ၊ ရှေး၌မကုန်သေး
ကုန်သော၊ အာသဝါစ၊ အာသဝေါတရားတို့သည်လည်း၊ ပရိက္ခယံ၊ ကုန်ခြင်း
သို့၊ ဂစ္ဆန္တိ၊ ရောက်ကုန်၏၊ အနုပုပ္ဖတ္တံ၊ မရောက်သေးသော၊ အနုတ္တရံ၊ မြတ်
သော၊ ယောဂက္ခေမဉ္စ၊ ယောဂဏ္ဍေးပါးတို့၏ကုန်ရာဖြစ်သော အရဟတ္တ
ဖိုလ်သို့လည်း၊ အနုပါပုတာမိ၊ အစဉ်အားဖြင့်ရောက်၏၊ ပဗ္ဗဇိတေန၊ ရဟန်း
ဖြစ်သောသူသည်၊ ဇိဝိတပရိက္ခာရာ၊ ဇိဝိတိန္ဒြေ၏ အခြံအရံဖြစ်ကုန်သော၊
ယေစိမေယေစက္ခမေစိဝရပိဏ္ဍပါက သေနာသန ဂိဏာန ပစ္စယတောသဇ္ဇ
ပရိက္ခာရာ၊ အကြင်သင်္ကန်းဆွမ်းချောင်းသူနာတို့၏ အထောက်အပံ့ဖြစ်
သောဆေးသာလျှင်ဖြစ်သောအကြောင်းတို့ကို၊ သမုဒါနေတဗ္ဗာ၊ ကောင်း
စွာဆောင်အပ်ကုန်၏၊ တေပစ္စယံ၊ ထိုရှေး၌မရသေးသော၊ သင်္ကန်းစသော
လေးပါးသောပစ္စည်းတို့သည်၊ ကထိရေန၊ ဆင်းရဲငြိုငြင်သဖြင့်၊ သမုဒါ
ဂစ္ဆန္တိ၊ ဖြစ်ကုန်၏၊ အဟံ၊ ငါသည်၊ ခေါပန၊ စင်စစ်၊ စိဝရဟေတု၊ သင်္ကန်းဟု
သောအကြောင်းကြောင့်၊ အဂါရသ္မာ၊ အိမ်ရာထောင်သောလူ၏ဘောင်မှ၊
နိက္ခမိတွာ၊ ထွက်၍၊ အနဂါရိယံ၊ အိမ်ရာမထောင်သော ရဟန်း၏ဘောင်သို့၊
နပဗ္ဗဇိတော၊ မကပ်၊ ဝိဏ္ဍပါတဟေတု ဆွမ်းဟူသောအကြောင်းကြောင့်၊
နပဗ္ဗဇိတော၊ မကပ်၊ သေနာသနဟေတု၊ ကျောင်းဟူသော အကြောင်း
ကြောင့်၊ နပဗ္ဗဇိတော၊ မကပ်၊ ဂိဏာနပစ္စယ တောသဇ္ဇပရိက္ခာရဟေတု၊
သူနာတို့၏ အထောက်အပံ့ဖြစ်သော ဆေးသာလျှင်ဖြစ်သော အကြောင်း
ကြောင့်၊ အဂါရသ္မာ၊ အိမ်ရာထောင်သောလူ၏ဘောင်မှ၊ နိက္ခမိတွာ၊ ထွက်
၍၊ အနဂါရိယံ၊ အိမ်ရာမထောင်သော ရဟန်း၏ဘောင်သို့၊ နပဗ္ဗဇိတော၊
မကပ်၊ အထစစန၊ ထိုသို့အရဟတ္တဖိုလ်ကို မျက်မှောက်ပြုခြင်းငှါသာလျှင်
ရဟန်းပြုခြင်းကြောင့်လည်း၊ ဣဒိဝနပုပ္ဖတ္တံ၊ ဤလူတို့၏ဥပစာကို လွန်သော
ထေးအုပ်ကို၊ ဥပနိဿာယ၊ အမြဲပြု၍၊ ဝိဟရေတော၊ နေသော၊ မေ၊ ငါအား၊
အနုပဋိတာ၊ ရှေး၌မထင်သော၊ သတိစေဝ၊ သတိသည်လည်း၊ ဥပဋ္ဌာတိ၊
ထင်၏၊ အသမာဟိတံ၊ ရှေး၌ မထည်ကြည်သော၊ ဝိတ္တဉ္စ၊ စိတ်သည်လည်း၊
သမာဓိယတိ၊ ထည်ကြည်၏၊ အပရိက္ခိတာ၊ ရှေး၌ မကုန်သေးကုန်သော၊
အာသဝါစ၊ အာသဝေါတရားတို့သည်လည်း၊ ပရိက္ခယံ၊ ကုန်ခြင်းသို့၊
ဂစ္ဆန္တိ၊ ရောက်ကုန်၏၊ အနုပုပ္ဖတ္တံ၊ မရောက်သေးသော၊ အနုတ္တရံ၊ မြတ်
သော၊ ယောဂက္ခေမဉ္စ၊ ယောဂဏ္ဍေးပါးတို့၏ ကုန်ရာဖြစ်သော အရဟတ္တ
ဖိုလ်သို့လည်း၊ အနုပါပုတာမိ၊ အစဉ်အားဖြင့် ရောက်နိုင်၏၊ ဣတိ၊ ဤသို့၊
ပဋိသပ္ပိက္ခိတဗ္ဗံ၊ ဆင်ခြင်အပ်၏၊ ဘိက္ခဝေံ၊ ရဟန်းတို့၊ တေနုတိက္ခာနာ၊

ထိုရဟန်းသည်၊ သံခါဝါ၊ ဤထောအုပ်ကိုမြှင့်၍ ရဟန်းတရားအပြီးသို့ ရောက်
 နိုင်သည်၏ အဖြစ်ကိုသိ၍လည်း၊ တထိံ ဝနပ္ပက္ကေဝံ၊ တွင်ထောအုပ်၌သာ
 လျှင်၊ ဝတ္ထုဗ္ဗံ၊ နေအပ်၏။ နုပုတ္တမိတဗ္ဗံ၊ မေသွားအပ်၊ ဤသို့တော်၊ ရဟန်းတို့၊
 ဣဝေန၊ ဤ သာသနာထော်၌ ကား၊ သိက္ခာ၊ ရဟန်းသည်၊ ဒုဉာတရံ၊ အ
 ငှုတ်မရှိသော၊ ဝနပ္ပက္ကံ၊ လူ ဘို့၏ ဥပစာကို လွန်သော ထောအုပ်ကို၊ ဥပ
 နိဿာယ၊ အဖို့ပြု၍၊ ဝိဟရတိ၊ နေ၏။ တံဝနပ္ပက္ကံ၊ ထိုလူဘို့၏ ဥပစာကို
 လွန်သော ထောအုပ်ကို၊ ဥပနိဿာယ၊ အဖို့ပြု၍၊ ဝိဟရတော၊ နေသော၊
 ထသ၊ ထိုရဟန်းအား၊ အနုပဋိတာ၊ ငှေး၌မထင်သော၊ သတိစေဝံ၊ သတိ
 သည်လည်း၊ ဥပဋ္ဌာတိ၊ ထင်၏။ အသမာဟိတံ၊ ငှေး၌ မတည်ကြည်
 သော၊ ဝိတ္တုဗ္ဗံ၊ စိတ်သည်လည်း၊ သမာဓိယတိ၊ ထည်ကြည်၏။ အပရိက္ခိတာ၊
 ငှေး၌မကုန်သေးကုန်သော၊ အာသဝါစ၊ အာသဝေါတရားတို့သည်လည်း၊
 ပရိက္ခယံ၊ ကုန်ခြင်းသို့၊ ဝစ္ဆန္တိ၊ ရောက်ကုန်၏။ အနုပုတ္တံ၊ မရောက်သေး
 သော၊ အနုတ္တရံ၊ မြတ်သော၊ ယောဂက္ခေမဉ္စ၊ ယောဂလေးပါးတို့၏ ကုန်ရာ
 ဖြစ်သော အရဟတ္တဖိုလ်သို့လည်း၊ အနုပါပုတာတိ၊ အစဉ်အားဖြင့် ရောက်
 နိုင်၏။ ပဗ္ဗဇိတေန၊ ရဟန်းဖြစ်သောသူသည်၊ ဇီဝိတပရိက္ခာရာ၊ ဇီဝိတဋ္ဌေ
 ၏ အခြံအရံဖြစ်ကုန်သော၊ ယေဝိမေယေစက္ခယေ၊ ဝိပဿနာပစ္စယာသော၊ န
 ဝိသာနပစ္စယဘောသဇ္ဇပရိက္ခာရာ၊ အကြင်သင်္ကန်း ဆွမ်းကောင်းသူနာတို့
 ၏ အထောက်အပံ့ဖြစ်သော ဆေးသာလျှင်ဖြစ်သော အကြောင်းတို့ကိုလည်း၊
 သရဒါနေတဗ္ဗာ၊ ကောင်းစွာဆောင်အပ်ကုန်၏။ တေပစ္စယာ၊ ထိုငှေး၌မရ
 သေးသော သင်္ကန်းစသော လေးပါးသော ပစ္စည်းတို့သည်၊ အပ္ပကသီရေန၊
 မဆင်းရဲမငြိုငြင် သဖြင့်၊ သရဒါဝစ္ဆန္တိ၊ ဖြစ်ကုန်၏။ သိက္ခဝေ၊ ရဟန်းတို့၊
 တေနသိက္ခာနာ၊ ထိုရဟန်းသည်၊ ဣတိဣဓိနာနယေန၊ ဤဆိုထွက် သောနည်း
 ဖြင့်၊ ပဋိသမ္ဘိက္ခိဘဗ္ဗံ၊ ဆင်ခြင်အပ်၏။ ကိံ ပဋိသမ္ဘိက္ခိတဗ္ဗံ၊ အဘယ်သို့ဆင်
 ခြင်အပ်သနည်း၊ အဟံ၊ ငါသည်၊ ခေါ၊ စင်စစ်၊ ဣဝံ ဝနပ္ပက္ကံ၊ ဤလူဘို့၏ ဥပစာ
 ကိုလွန်သော ထောအုပ်ကို၊ ဥပနိဿာယ၊ အဖို့ပြု၍၊ ဝိဟရမိ၊ နေ၏။ ဣဝံ
 ဝနပ္ပက္ကံ၊ ဤလူ ဘို့၏ ဥပစာကိုလွန်သော ထောအုပ်ကို၊ ဥပနိဿာယ၊ အဖို့ပြု၍
 ဝိဟရတော၊ နေသော၊ တသမေ၊ ထိုငါ့အား၊ အနုပဋိတာ၊ ငှေး၌မထင်သော၊
 သတိစေစ၊ သတိသည်လည်း၊ ဥပဋ္ဌာတိ၊ ထင်၏။ အသမာဟိတံ၊ ငှေး၌
 မတည်ကြည်သော၊ ဝိတ္တုဗ္ဗံ၊ စိတ်သည်လည်း၊ သမာဓိယတိ၊ ထည်ကြည်၏။
 အပရိက္ခိတာ၊ ငှေး၌မကုန်သေးကုန်သော၊ အာသဝါစ၊ အာသဝေါတရားတို့
 သည်လည်း၊ ပရိက္ခယံ၊ ကုန်ခြင်းသို့၊ ဝစ္ဆန္တိ၊ ရောက်ကုန်၏။ အနုပုတ္တံ၊

သောလေးပါးသောပစ္စည်းတို့သည်။ကထိရေန။ဗြုဠင်သဖြင့်။သရဒါဂစ္ဆန္တိ
 ဖြစ်ကုန်၏။ဘိက္ခုဝေ။ရဟန်းတို့။ထေနဘိက္ခုနာ။ထိုရဟန်းသည်။ ဣတိဣမိ
 နာနယေန။ ဤဆိုလတ္တံ့။သောနည်းဖြင့်။ ပဓိသဗ္ဗိက္ခိတဗ္ဗံ။ ဆင်ခြင်အပ်၏။
 ကိံပဓိသဗ္ဗိက္ခိတဗ္ဗံ။အတတ်သို့ ဆင်ခြင်အပ်သနည်း။ အဟံ။ငါကား။ခေါ။
 စင်စင်။ဣမံပုဂ္ဂလံ။ ဤပုဂ္ဂိုလ်ကို။ ဥပနိဿာယ။အမှီပြု၍။ ဝိဟရာမိ။နေ၏။
 ဣမံပုဂ္ဂလံ။ ဤပုဂ္ဂိုလ်ကို။ ဥပနိဿာယ။အမှီပြု၍။ ဝိဟရတော။နေသော။
 တဿမေ။ ထိုငါ့အား။ အနုပဋိတာ။ရှေး၌ မထင်သော။ သတိစေဝ။သတိ
 သည်လည်း။ နဥပဋ္ဌာတိ။မထင်။ အသမာဟိတံ။ရှေး၌ မထည်ကြည်သော။
 ဝိတ္တဉ္စ။စိတ်သည်လည်း။နသမာမိယတိ။မထည်ကြည်။အပရိက္ခိတာ။ရှေး၌
 မကုန်သေး ကုန်သော။ အာသဝါစ။ အာသဝေါ တရား တို့သည်လည်း။
 ပရိက္ခယံ။ ကုန်ခြင်းသို့။ နဂစ္ဆန္တိ။မရောက်ကုန်။ အနုပုတ္တံ။မရောက်သေး
 သော။အနုတ္တရံ။မြတ်သော။ ယောဂက္ခမဉ္စ။ယောဂလေးပါးတို့၏ ကုန်ရာ
 ဖြစ်သောအရဟတ္တဖိုလ်သို့လည်း။န။နုပါဝကာမိ။အစဉ်အားဖြင့်မရောက်။
 ပဗ္ဗဇိတေန။ ရဟန်းဖြစ်သော သူသည်။ ဇိဝိတပရိက္ခာရာ။ဇိဝိတိ။ခြွေ၏။အခြ
 အရံဖြစ်ကုန်သော။ယေဝိမေယေစက္ကမေဝိဝရဝိဗ္ဗာပါတသေနာသန ဂိတာန
 ပစ္စယဘောသဇ္ဇ ပရိက္ခာရာ။ အကြင်သင်္ကန်း ဆွမ်းကျောင်း သူနာတို့၏
 အထောက် အပံ့ဖြစ်သော ဆေးသာလျှင် ဖြစ်သော အကြောင်း တို့ကို။
 သရဒါနေတဗ္ဗာ။ ကောင်းစွာဆေ့ခင်အပ်ကုပ်၏။တေပစ္စယာ။ ထိုရှေး၌မရ
 သေးသောသင်္ကန်းစသောလေးပါးသောပစ္စည်းတို့သည်။ကထိရေန။ဆင်း
 ချဲဗြုဠင်သဖြင့်။ သရဒါဂစ္ဆန္တိ။ဖြစ်ကုန်၏။ဣတိ။ဤသို့။ ပဓိသဗ္ဗိက္ခိတဗ္ဗံ။
 ဆင်ခြင်အပ်၏။ ဘိက္ခုဝေ။ ရဟန်းတို့။ ထေနဘိက္ခုနာ။ ထိုရဟန်းသည်။
 ရတ္ထိဘာဝံဝါ။ ညဉ့်အတို၌သည်းကောင်း။ဒိဝသဘာဝံဝါ။နေအတို၌လည်း
 ကောင်း။ သောပုဂ္ဂလော။ ထိုပုဂ္ဂိုလ်သည်။ အနာပုစ္ဆာ။ မပန်မူ၍။ ပတ္တမိ
 တဗ္ဗော။ပဲအပ်၏။သောပုဂ္ဂလော။ ထိုမိမိသည်အမှီပြု၍နေအပ်သောပုဂ္ဂိုလ်
 သို့။နာနုပဋိတဗ္ဗော။အစဉ်မလိုက်အပ်ဘိက္ခုဝေ။ရဟန်းတို့။ဣပေန။ဤသာ
 သနာတော်၌။ ဘိက္ခု။ရဟန်းသည်။ အညတရံ။ အမှတ်မရှိသော။ ပုဂ္ဂလံ။
 ပုဂ္ဂိုလ်ကို။ဥပနိဿာယ။အမှီပြု၍။ဝိဟရတိ။နေ၏။တံပုဂ္ဂလံ။ထိုပုဂ္ဂိုလ်ကို။
 ဥပနိဿာယ။ အမှီပြု၍။ ဝိဟရတော။ နေသော။တဿ။ ထိုရဟန်းအား။
 အနုပဋိတာ။ ရှေး၌မထင်သော။သတိစေဝ။ သတိသည်လည်း။နဥပဋ္ဌာတံ။
 မထင်။အသမာဟိတံ။ရှေး၌ မထည်ကြည်သော။ ဝိတ္တဉ္စ။စိတ်သည်လည်း။
 နသမာမိယတိ။ မထည်ကြည်။ အပရိက္ခိတာ။ရှေး၌ မကုန်သေးကုန်သော။

အာသဝါစ၊ အာသဝေါတရားတို့သည်လည်း၊ ပရိက္ခယံ၊ ကုန်ခြင်းသို့၊ နဂစ္ဆန္တိ
မရောက်ကုန်၊ အနုပုတ္တံ၊ မရောက်သေးသော၊ အနုတ္တရံ၊ မြတ်သော၊ ယော
ဂက္ခေမဉ္စ၊ ယောဂလေးပါးတို့၏ ကုန်ရာဖြစ်သော အရဟတ္တဖိုလ်သို့လည်း
နာနုပါပုဏ္ဏာတိ၊ အစဉ်အားဖြင့် မရောက်၊ ပဗ္ဗဇိတေန၊ ရဟန်းဖြစ်သောသူ
သည်၊ ဇိဝိဘပရိက္ခာရာ၊ ဇိဝိဘိန္ဒြေ၏အခြံအရံ ဖြစ်ကုန်သော၊ ယေစိမေယေ
စက္ခုမေ၊ စိဝရ ဝိဏ္ဏပါတ သေနာသန ဝိသာနပစ္စယ ဘောသဇ္ဇ ပရိက္ခာရာ၊
အကြင်သင်္ကန်းဆွမ်းကျောင်းသူနာတို့၏ အထောက်အပံ့ဖြစ်သော ဆေးသာ
လျှင်ဖြစ်သော အကြောင်းတို့ကို၊ သမုဒါနေတဗ္ဗာ၊ ကောင်းစွာ ဆောင်အပ်
ကုန်၏။ ထေပစ္စယာ၊ ထိုရှေး၌မရသေးသော သင်္ကန်းစသောထေးပါးသော
ပစ္စည်းတို့သည်၊ အပ္ပကထိရေန၊ မဆင်းရဲမငြိုငြင်သဖြင့်၊ သမုဒါဂစ္ဆန္တိ၊
ဖြစ်ကုန်၏။ တိက္ခဝေ၊ ရဟန်းတို့၊ ဘောနထိက္ခာနာ၊ ထိုရဟန်းသည်၊ ဣတိဣမိ
နာနယေန၊ ဤသို့လတ္တံ့ သောနည်းဖြင့်၊ ပဗ္ဗိသဗ္ဗိက္ခိတဗ္ဗံ၊ ဆင်ခြင်အပ်၏။ ကိ
ပဗ္ဗိသဗ္ဗိက္ခိတဗ္ဗံ၊ အဘယ်သို့ဆင်ခြင်အပ်သနည်း၊ အဟံ၊ ငါသည်၊ ခေါ၊ စင်
စစ်၊ ဣဝံပုဂ္ဂလံ၊ ဤပုဂ္ဂိုလ်ကို၊ ဥပနိဿာယ၊ အမှီပြု၍၊ ဝိဟာရေမိ၊ နေ၏။ ဣဝံ
ပုဂ္ဂလံ၊ ဤပုဂ္ဂိုလ်ကို၊ ဥပနိဿာယ၊ အမှီပြု၍၊ ဝိဟာရေမိ၊ နေသော၊ တဿ
မေ၊ ထိုငါ့အား၊ အနုပုတ္တံ၊ ရှေး၌မထင်သော၊ သတိစေဝ၊ သတိသည်လည်း
နဥပဋ္ဌာတိ၊ မထင်၊ အသမာဟိတံ၊ ရှေး၌မတည်ကြည်သော၊ စိတ္တဉ္စ စိတ်
သည်လည်း၊ နသမာမိယတိ၊ မတည်ကြည်။ အပရိက္ခိတာ၊ ရှေး၌မကုန်
သေးကုန်သော၊ အာသဝါစ၊ အာသဝေါတရားတို့ သည်လည်း၊ ပရိက္ခယံ၊
ကုန်ခြင်းသို့၊ နဂစ္ဆန္တိ၊ မရောက်ကုန်၊ အနုပုတ္တံ၊ မရောက် သေးသော၊
အနုတ္တရံ၊ မြတ်သော၊ ယောဂက္ခေမဉ္စ၊ ယောဂ လေးပါးတို့၏ ကုန်ရာဖြစ်
သောအရဟတ္တဖိုလ်သို့လည်း၊ နာနုပါပုဏ္ဏာမိ၊ အစဉ်အားဖြင့် မရောက်၊ ပဗ္ဗ
ဇိတေန၊ ရဟန်းဖြစ်သော သူသည်၊ ဇိဝိဘပရိက္ခာရာ၊ ဇိဝိဘိန္ဒြေ၏ အခြံ
အရံဖြစ်ကုန်သော၊ ယေစိမေယေစ ဣမေ၊ စိဝရ ဝိဏ္ဏပါတ သေနာသန ဝိသာ
နပစ္စယ ဘောသဇ္ဇပရိက္ခာရာ၊ အကြင် သင်္ကန်း ဆွမ်း ကျောင်း သူနာတို့၏
အထောက်အပံ့ ဖြစ်သော ဆေးသာလျှင် ဖြစ်သော အကြောင်း တို့ကို၊
သမုဒါနေတဗ္ဗာ၊ ကောင်းစွာဆောင် အပ်ကုန်၏။ ထေပစ္စယာ၊ ထိုရှေး၌
မရသေးသော သင်္ကန်းစသော ထေးပါးသော ပစ္စည်းတို့သည်၊ အပ္ပကထိ
ရေန၊ မဆင်းရဲမငြိုငြင်သဖြင့်၊ သမုဒါဂစ္ဆန္တိ၊ ဖြစ်ကုန်၏။ အဟံ၊ ငါသည်၊
ခေါပန၊ စင်စစ်၊ စီနေဟေတု၊ သင်္ကန်းဟူသော အကြောင်းကြောင့်၊ အဂါ
ရသ္မာ၊ အိမ်ရာထောင်သော လူ၏ဘောင်မှ၊ နိက္ခမိတွာ၊ ထွက်၍၊ အနဂါ

ရိယံ၊ အိမ်ရာ မထောင်သော ရဟန်း၏ ဘောင်သို့၊ နုပဗ္ဗဇိတော၊ မကပ်၊
 ဝိတ္ထုပါတဟေတု၊ ဆွမ်းဟူသောအကြောင်းကြောင့်၊ (ပ)၊ နုပဗ္ဗဇိတော၊
 မကပ်၊ သေနာသိနဟေတု၊ ကျောင်းအိမ်ရာ နေရာဟူသော အကြောင်း
 ကြောင့်၊ (ပ)နုပဗ္ဗဇိတော၊ မကပ်၊ ဂိဏာနုပစ္စယဘေသန္တပရိက္ခာရဟေတု၊ သူ
 နာတို့၏အထောက်အပံ့ဖြစ်သောဆေး ပရိက္ခရာဟူသော အကြောင်းကြောင့်၊
 အဂါရသ္မာ၊ အိမ်ရာထောင်သောလူ၏ ဘောင်မှ၊ နိက္ခမိတွာ၊ ထွက်၍ အန
 ဂါရိယံ၊ အိမ်ရာမထောင်သော ရဟန်း၏ဘောင်သို့၊ နုပဗ္ဗဇိတော၊ မကပ်။
 အထစပန၊ ထိုသို့အရဟတ္တဖိုလ်သို့ မျက်မှောက်ပြုခြင်းငှါသာလျှင်ရဟန်း
 ပြုခြင်းကြောင့်လည်း၊ ဣဝံပုဂ္ဂလံ၊ ဤပုဂ္ဂိုလ်ကို၊ ဥပနိဿာယ၊ အမှီပြု၍၊ ဝိဟ
 ရတော၊ နေသော၊ မေ၊ ငါအား၊ အနုပဗ္ဗိတာ၊ ရှေးနှိမထင်သော။ သတိစေဝ၊
 သတိသည်လည်း၊ နုပဗ္ဗာတိ၊ မထင်၊ အသမာဟိတံ၊ ရှေးနှိမတည်ကြည်
 သော၊ ဝိတ္ထုဉ္စ၊ စိတ်သည်လည်း၊ နုသမာမိယတိ၊ မတည်ကြည်၊ အပရိက္ခိတာ၊
 ရှေးနှိမကုန်သေးကုန်သော၊ အာသဝါစ၊ အာသဝေါတရားတို့သည်လည်း၊
 ပရိက္ခယံ၊ ကုန်ခြင်းသို့၊ နဂစ္ဆန္တိ၊ မရောက်ကုန်၊ အနုပဗ္ဗတ္တံ၊ မရောက်သေး
 သော၊ အနုတ္တရံ၊ မြတ်သော၊ ယောဂက္ခေမဉ္စ၊ ယောဂလေးပါးတို့၏ကုန်ရာ
 ဖြစ်သော အရဟတ္တဖိုလ်သို့လည်း၊ နာနုပါပုတာတိ၊ အစဉ်အားဖြင့်မရောက်၊
 ဣတိ၊ ဤသို့၊ ပဋိသမ္ဘိက္ခိတဗ္ဗံ၊ ဆင်ခြင်အပ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ တေန
 ဘိက္ခုနာ၊ ထိုရဟန်းသည်၊ သင်္ခါဝိ၊ ဤပုဂ္ဂိုလ်ကိုမှီ၍ရဟန်းစာရားအပြီးသို့
 မရောက်ချေ ဟုဆို၍လည်း၊ သောပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်ကို၊ အာပုတ္တော၊ ပန်
 ၍၊ ပတ္တမိတဗ္ဗော၊ ဖဲသွားအပ်၏၊ သောပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်ကို၊ နာနုပဗ္ဗိ
 တဗ္ဗော၊ အစဉ်မလိုက်အပ်၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဣပေန၊ ဤသာသနာ
 ထော်နှိုက်ကား၊ ဘိက္ခု၊ ရဟန်းသည်၊ အညတရံ၊ အမှတ်မရှိသော၊ ပုဂ္ဂလံ၊
 ပုဂ္ဂိုလ်ကို၊ ဥပနိ ဘာယ၊ အမှီပြု၍၊ ဝိဟရတိ၊ နေ၏၊ တံပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို၊
 ဥပနိဿာယ၊ အမှီပြု၍၊ ဝိဟရတော၊ နေသော၊ တဿ၊ ထိုရဟန်းအား၊ အနု
 ပဗ္ဗိတာ၊ ရှေးနှိမထင်သော၊ သတိစေဝ၊ သတိသည်လည်း၊ ဥပဗ္ဗာတိ၊ ထင်၏။
 အသမာဟိတံ၊ ရှေးနှိမတည်ကြည်သော၊ ဝိတ္ထုဉ္စ၊ စိတ်သည်လည်း၊ သမာမိ
 ယတိ၊ တည်ကြည်၏။ အပရိက္ခိတာ၊ ရှေးနှိမကုန်သေးကုန်သော၊ အာသ
 ဝါစ၊ အာသဝေါတရားတို့ သည်လည်း၊ ပရိက္ခယံ၊ ကုန်ခြင်းသို့၊ နဂစ္ဆန္တိ၊
 ရောက်ကုန်၏၊ အနုပဗ္ဗတ္တံ၊ မရောက်သေးသော၊ အနုတ္တရံ၊ မြတ်သော၊ ယော
 ဂက္ခေမဉ္စ၊ ယောဂလေးပါးတို့၏ကုန်ရာဖြစ်သော အရဟတ္တဖိုလ်သို့လည်း။
 အနုပါပုတာတိ၊ အစဉ်အားဖြင့် ရောက်၏။ ပဗ္ဗဇိတောန၊ ရဟန်းဖြစ်သော

သူသည်။ ဇိဝိတပရိက္ခာရာ၊ ဇိဝိတိန္ဒြေ၏ အခြံအရံဖြစ်ကုန်သော၊ ယေဝိ
မေယေဝဇ္ဇနမစိဝရဝိဏ္ဏပါတသေနာသနဂိလာနပစ္စယဘောသဇ္ဇပရိက္ခာရာ၊
အကြင် သင်္ကန်းဆွမ်းကျောင်းသူနာတို့၏ အထောက်အပံ့ဖြစ်သော ဆေးသာ
လျှင်ဖြစ်သောအကြောင်းတို့ကို၊ သရဒါနေတဗ္ဗာ၊ ကောင်းစွာဆောင်အပ်
ကုန်၏။ တေပစ္စယာ၊ ထိုရှေး၌မရသေးသော သင်္ကန်းစသော လေးပါးသော
ပစ္စည်းတို့သည်။ ကာသိရေန၊ ဆင်းရဲငြိုငြင်သဖြင့်၊ သရဒါဂစ္ဆန္တိ။ ဖြစ်ကုန်၏
ဘိက္ခဝ၊ ရဟန်းတို့၊ တေနဘိက္ခုနာ၊ ထိုရဟန်းသည်။ ဣတိဣဒိနာနယေန၊
ဤဆိုသတ္တံ့ သောနည်းဖြင့်၊ ပဒို သဗ္ဗိက္ခိတဗ္ဗံ၊ ဆင်ခြင်အပ်၏။ ကိံ ပဒို သ ဗ္ဗိက္ခိ
တဗ္ဗံ၊ အဘယ်သို့ဆင်ခြင် အပ်သနည်း။ အဟံ၊ ငါသည်။ ခေါ၊ စင်စစ်၊ ဣဝံ
ပုဂ္ဂလံ၊ ဤပုဂ္ဂိုလ်ကို၊ ဥပနိ သာယ၊ အမှီပြု၍၊ ဝိဟရာမိ၊ နေ၏။ ဣဝံ ပုဂ္ဂလံ၊
ဤပုဂ္ဂိုလ်ကို၊ ဥပနိ သာယ၊ အမှီပြု၍၊ ဝိဟရာထော၊ နေသော၊ တသာမေ၊
ထိုငါအား၊ အနု ပဋိဘာ၊ ရှေး၌မထင်သော၊ သတိစေ၊ သတိသည်လည်း။
ဥပဋ္ဌာတိ၊ ထင်၏။ အသာမာဟိတံ၊ ရှေး၌မတည်ကြည်သော၊ စိတ္တဉ္စ၊ စိတ်သည်
လည်း။ သမာဓိယာဟိ၊ ထည်ကြည်၏။ အပရိက္ခိဘာ၊ ရှေး၌မကုန်သေးကုန်
သော၊ အာသဝါစ၊ အာသဝေါတရားတို့သည်လည်း၊ ပရိက္ခယံ၊ ကုန်ခြင်းသို့၊
ဂစ္ဆန္တိ။ ရောက်ကုန်၏။ အနုပုတ္တံ၊ မရောက်သေးသော၊ အနုတ္တရံ၊ မြတ်သော
ယောဂက္ခမဉ္စ၊ ယောဂလေးပါးတို့၏ ကုန်ရာဖြစ်သော အရဟတ္တဖိုလ်သို့
ထည်း။ အနုပါပုဏ္ဏာမိ၊ အစဉ်အားဖြင့်ရောက်၏။ ပဗ္ဗဇိတေန၊ ရဟန်းဖြစ်
သောသူ သည်။ ဇိဝိတပရိက္ခာရာ၊ ဇိဝိတိန္ဒြေ၏အခြံအရံဖြစ်ကုန်သော၊ ယေဝိ
မေယေဝဇ္ဇနမစိဝရဝိဏ္ဏပါတသေနာသနဂိလာနပစ္စယဘောသဇ္ဇပရိက္ခာရာ၊
အကြင် သင်္ကန်းဆွမ်းကျောင်းသူနာတို့၏အထောက်အပံ့ဖြစ်သောဆေးသာ
လျှင်ဖြစ်သောအကြောင်းတို့ကို၊ သရဒါနေတဗ္ဗာ၊ ကောင်းစွာဆောင်အပ်
ကုန်၏။ တေပစ္စယာ၊ ထိုရှေး၌မရသေးသော သင်္ကန်းစသောလေးပါးသော
ပစ္စည်းတို့သည်။ ကာသိရေန၊ ဆင်းရဲငြိုငြင်သဖြင့်၊ သရဒါဂစ္ဆန္တိ။ ဖြစ်ကုန်
၏။ အဟံ၊ ငါသည်။ ခေါပန၊ ပင်စစ်။ စိဝရဟောတု၊ သင်္ကန်းဟူသောအကြောင်း
ကြောင့်၊ အဂါရသ္မာ၊ အိမ်ရာ ထောင်သော လူ၏ဘောင်မှ၊ နိက္ခမိတွာ။
ထွက်၍၊ အနဂါရိယံ၊ အိမ်ရာမထောင်သောရဟန်း၏ဘောင်သို့၊ နပဗ္ဗဇိတော
မကာဟိ၊ စိတ္တပါတဟောတု၊ ဆွမ်းဟူသော အကြောင်းကြောင့်၊ (ပ)၊ နပဗ္ဗဇိ
တော၊ မကာဟိ။ သေနာသန ဟောတု။ ကျောင်း အိမ်ရာနေရာ ဟူသောအ
ကြောင်းကြောင့်၊ (ပ)၊ နပဗ္ဗဇိတော၊ မကာဟိ။ ဂိလာနပစ္စယဘောသဇ္ဇပရိက္ခာရ
ဟောတု။ သူနာတို့၏အထောက်အပံ့ဖြစ်သောဆေးတည်းဟူသောပရိက္ခရာ

ဟူသောအကြောင်းကြောင့်၊ အဂါရသ္မာ၊ အိပ်ရာထောင်သောလူ၏ဘောင်
 မှ၊ နိက္ခမိတွာ၊ ထွက်၍၊ အနဂါရိယံ၊ အိပ်ရာမထောင်သောရဟန်း၏ဘောင်
 သို့၊ နပဗ္ဗဇိးတာ၊ မကပ်၊ အထစပန၊ ထိုသို့အရဟတ္တ ဖိုလ်သို့ မျက်မှောက်
 ပြုခြင်းငှါသာလျှင် ရဟန်းပြုခြင်းကြောင့်လည်း၊ ဣဓံပုဂ္ဂလံ၊ ဤပုဂ္ဂိုလ်ကို၊
 ဥပနိဿာယ၊ အမှီပြု၍ ဝိဟရတော၊ နေသော၊ မေ၊ ဝါအား၊ အနုပဋ္ဌိတာ၊ ရှေး၌
 မထင်သော၊ သတိစေတ၊ သတိသည်လည်း၊ ဥပဋ္ဌာတိ၊ ထင်၏၊ အသမာဟိ
 ထံ ရှေး၌မကည်ကြည့်သော စိတ္တဉ္စ၊ စိတ်သည်လည်း၊ သမာဓိယတိ၊ ထည်
 ကြည်၏၊ အပရိက္ခိဏာ၊ ရှေး၌မကုန်သေးကုန်သော၊ အာသဝါစ၊ အာသဝေါ
 ထရားတို့သည်လည်း၊ ပရိက္ခယံ၊ ကုန်ခြင်းသို့၊ ဂစ္ဆန္တိ၊ ရောက်ကုန်၏၊
 အနုပုပ္ဖတ္တံ၊ မရောက်သေးသော၊ အနုတ္တရံ၊ မြတ်သော၊ ယောဂက္ခေမဉ္စ၊
 ယောဂလေးပါးတို့၏ ကုန်ရာဖြစ်သော အရဟတ္တ ဖိုလ်သို့လည်း၊ အနုပါဝု
 ဏာမိ၊ အစဉ်အားဖြင့် ရောက်၏၊ ဣ၊ ဤသို့၊ ပဋိသန္ဓိက္ခိတဗ္ဗံ၊ ဆင်ခြင်အပ်၏၊
 သိက္ခာဝ၊ ရဟန်းတို့၊ ထေနသိက္ခာနာ၊ ထိုရဟန်းသည်၊ သံခါဝိ၊ ဤပုဂ္ဂိုလ်
 ကိုမှီ၍ ရဟန်းတရား အပြီးသို့ ရောက်၏ဟု သိ၍လည်း၊ သောပုဂ္ဂလော၊
 ထိုပုဂ္ဂိုလ်သို့၊ အနုပဋ္ဌိကဗ္ဗော၊ အစဉ်လိုက်အပ်၏၊ နုပက္ကမိထဗ္ဗေ၊ ထို
 ပုဂ္ဂိုလ်အထံမှမဖဲသွားအပ်ကြောင့်၊ ရဟန်းတို့၊ ဣပပန၊ ဤသာသနာထောင်
 ၌၊ သိက္ခာ၊ ရဟန်းသည်၊ အညတရံ၊ အမှတ်မရှိသော၊ ပုဂ္ဂလံ၊ ပုဂ္ဂိုလ်ကို၊ ဥပ
 နိဿာယ၊ အမှီပြု၍၊ ဝိဟရတိ၊ နေ၏၊ ထံပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို၊ ဥပနိဿာယ၊
 အမှီပြု၍၊ ဝိဟရတော၊ နေသော၊ တဿ၊ ထိုရဟန်းအား၊ အနုပဋ္ဌိတာ၊ ရှေး၌
 မထင်သော၊ သတိစေတ၊ သတိသည်လည်း၊ ဥပဋ္ဌာတိ၊ ထင်၏၊ အသမာဟိထံ၊
 ရှေး၌မကည်ကြည့်သော၊ စိတ္တဉ္စ၊ စိတ်သည်လည်း၊ သမာဓိယတိ၊ ထည်
 ကြည်၏၊ အပရိက္ခိဏာ၊ ရှေး၌မကုန်သေးကုန်သော၊ အာသဝါစ၊ အာသဝေါ
 ထရားတို့သည်လည်း၊ ပရိက္ခယံ၊ ကုန်ခြင်းသို့၊ ဂစ္ဆန္တိ၊ ရောက်ကုန်၏၊
 အနုပုပ္ဖတ္တံ၊ မရောက်သေးသော၊ အနုတ္တရံ၊ မြတ်သော၊ ယောဂက္ခေမဉ္စ၊
 ယောဂလေးပါးတို့၏ ကုန်ရာဖြစ်သော အရဟတ္တ ဖိုလ်သို့လည်း၊ အနုပါဝု
 ဏာတိ၊ အစဉ်အားဖြင့် ရောက်၏၊ ပဗ္ဗဇိထေန၊ ရဟန်းဖြစ်သောသူသည်၊
 ဇိဝိဘဒ္ဒိက္ခာရာ၊ ဇိဝိတိန္ဒြေ၏အခြံအရံ ဖြစ်ကုန်သော၊ ယေပိမေယေစဇ္ဇမေ
 စိဝရိတ္ထံ၊ ပါအသေနာသနဂိဏာနပစ္စယဘောသဇ္ဇပရိက္ခာရာ၊ အကြင်သင်္ကန်း
 ဆွမ်းကျောင်းသုနာတို့၏ အထောက်အပံ့ဖြစ်သောဆေးသာလျှင်ဖြစ်သော
 အကြောင်းတို့ကို၊ သရခါနေတဗ္ဗာ၊ ကောင်းစွာဆောင်ဆင်ကုန်၏၊ ထေပစ္စ
 ယာ၊ ထိုရှေး၌မရသေးသောသင်္ကန်းစသောစေးပါးသော ပစ္စည်းတို့သည်၊

အပ္ပကထိနေ၊မဆင်းရဲမပြုငြင်သဖြင့်၊ သရဒါဂစ္ဆန္တိ၊ဖြစ်ကုန်၏၊ ဘိက္ခု
 ဝေ၊ရဟန်းတို့၊တေနုတိက္ခုနာ၊ထိုရဟန်းသည်၊ဣတိ၊ဤသို့၊ပဋိသန္ဓိက္ခိတဗ္ဗံ၊
 ဆင်ခြင်အပ်၏၊ အိတံ၊ငါသည်၊ခေါ၊စင်စစ်၊ ဣဝံပုဂ္ဂလံ၊ဤပုဂ္ဂိုလ်ကို၊ ဥပ
 နိဿာယ၊အမှီပြု၍၊ဝိဟရာမိ၊နေ၏၊ဣဝံပုဂ္ဂလံ၊ဤပုဂ္ဂိုလ်ကို၊ ဥပနိဿာယ။
 အမှီပြု၍၊ ဝိဟရတော၊နေသော၊ ထဿမေ၊ထိုငါ့အား၊ အနုပဋိတဘိ၊ရှေး၌
 မထင်သော၊ သတိစေတ၊ သတိသည်လည်း၊ ဥပဋ္ဌာတိ၊ထင်၏၊ အသမာ
 ဟိတံ၊ရှေး၌မထည်ကြည်သော၊ စိတ္တဉ္စ၊စိတ်သည်လည်း၊ သမာဓိယတိ၊
 ထည်ကြည်၏၊ အပရိက္ခိတာ၊ ရှေး၌မကုန်သေး ကုန်သော၊ အာသဝါစ၊
 အာသဝေါတရားတို့သည်လည်း၊ပရိက္ခယံ၊ကုန်ခြင်းသို့၊ဂစ္ဆန္တိ၊ရောက်ကုန်
 ၏၊အနုပုတ္တံ၊ မရောက်သေးသော၊ အနုတ္တရံ၊မြတ်သော၊ ယောဂက္ခေမဉ္စ၊
 ယောဂဏေးပါးတို့၏ကုန်ရာဖြစ်သောအရဟတ္တံ၊ ဖိုလ်သို့ထည်း၊အနုပါပုတာ
 မိ၊အစဉ်အားဖြင့်ရောက်၏၊ ပဗ္ဗဇိတေန၊ ရဟန်းဖြစ်သောသူသည်၊ ဇိဝိတ
 ပရိက္ခာရာ၊ဇိဝိတိန္ဒြေ၏အခြံအရံဖြစ်ကုန်သော၊ ယေဝိမေယေစက္ခယေ၊စိဝရ
 ဝိတ္ထုပါဘသေနာသန ဂိယာနပစ္စယ တေသန္တပရိက္ခာရာ၊ အကြင်သင်္ကန်း
 ဆွမ်းကျောင်းသူနာတို့၏ အထောက်အပံ့ဖြစ်သောဆေးသာသျှင်ဖြစ်သော
 အကြောင်းတို့ကို၊ သရဒါနေထဗ္ဗာ၊ ကောင်းစွာ ဆောင်အပ်ကုန်၏၊ တေ
 ပစ္စယာ၊ ထိုရှေး၌မရသေးသော သင်္ကန်း စသော ဝေးပါးသော ပစ္စည်းတို့
 သည်၊အပ္ပကထိနေ၊မဆင်းရဲမပြုငြင်သဖြင့်၊သရဒါဂစ္ဆန္တိ၊ဖြစ်ကုန်၏၊ဣ
 တိ၊ဤသို့၊ပဋိသန္ဓိက္ခိတဗ္ဗံ၊ဆင်ခြင်အပ်၏၊ဘိက္ခုဝေ၊ရဟန်းတို့၊တေနုဘိက္ခု
 နာ၊ထိုရဟန်းသည်၊ယာဝဇိဝံဝိ၊ အသက်ထက်ဆုံးလည်း၊ သောပုဂ္ဂလော၊
 ထိုပုဂ္ဂိုလ်သို့၊ အနုပဋိတဗ္ဗာ၊အစဉ်လိုက်အပ်၍၊ အဝိ၊စင်စစ်၊ပနုဇ္ဇမာနေ
 န္နာဝိ၊ငင်၍ပင်ထုတ်သော်လည်း၊ နပတ္တမိတဗ္ဗံ ထိုသို့သောပုဂ္ဂိုလ်ကိုစွန့်၍
 မဖဲသွားအပ်၊ဣတိ၊ဤသို့၊ အဝေါစ၊မိန့်တော်မူ၏၊ဣဒံပုတ္တံ၊ ဤဝနပုတ္တ
 သုတ်ကို၊ဘဂဝါ၊မြတ်စွာဘုရားသည်၊အဝေါစ၊မိန့်တော်မူ၏၊ တေဘိက္ခု၊
 ထိုရဟန်းတို့သည်၊ အတ္တမနာ၊နှစ်သက်ဝမ်းမြောက်ကုန်သည်ဖြစ်၍၊ဘဂ
 ဝတော၊ မြတ်စွာဘုရား၏၊ ဘာထိတံ၊ ဟောတော်မူအပ်သော ထရားကို၊
 အဘိနန္ဒု၊အလွန်နှစ်သက်ဝမ်းမြောက်ကုန်ပြီးဣတိ၊ဤသို့၊ သုတံ၊ဩားအပ်
 ပါ၏၊ အတ္တမံ၊ ခုနစ်ခုမြောက်သော၊ ဝနပုတ္တသုတ္တံ၊ ဝနပုတ္တသုတ်
 သည်၊နိဗ္ဗိတံ၊ပြီးခြင်းသို့ရောက်ပြီ။ ။

မရဝိဏ္ဏိကသုတ်။

၁၉၉။ ဘန္တေ အရှင်ဘုရားကဿပ၊ ဣဒံသုတ္တံ၊ ဤမရဝိဏ္ဏိက သုတ်ကို၊
 မေမပုဿ၊ အကျွန်ုပ်အားနွှာသည်။ ဘဂဝတော၊ မြတ်စွာဘုရား၏၊ သမ္ဗုခါ၊
 မျက်မှောက်တော်မူ၊ ဤသို့၊ သုတံ၊ ကြားအပ်ပါ၏၊ ကိံသုတံ အဘယ်သို့
 ကြားအပ်ပါသနည်း၊ ကေံ၊ တပါးသော၊ သမယံ၊ အခါ၌၊ ဘဂဝါ၊ မြတ်စွာ
 ဘုရားသည်၊ သက္ကေသု၊ သက္ကတိုင်းတို့၌၊ ကဝိလဝတ္ထု၊ ဣ၊ က၊ ဝိလဝတံ၊ ပြည်
 ၌၊ နိဂြောဓာရာမေ၊ နိဂြောဓာရုံကျောင်းတော်၌၊ ဝိဟရတိ၊ နေထော်မူ၏၊
 အထဒခါ၊ ထိုအခါ၌၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ပုဗ္ဗန္တသမယံ၊ နံနက်အခါ
 ၌၊ နိဝါသေတွာ၊ သင်းပိုင်ကိုပြင်ဝတ်၍၊ ပတ္တစိဝရံ၊ သဝိတ်သင်္ကန်းကို၊ အာ
 ဒါယ၊ ယူ၍၊ ကဝိလဝတ္ထု၊ ကဝိလဝတ်ပြည်သို့၊ ဝိဏ္ဏာယ၊ ဆွမ်းအဖို့ငှါ၊
 ပါဝိထိ၊ ဝင်တော်မူ၏၊ ကဝိလဝတ္ထု၊ ကဝိလဝတ်ပြည်၌၊ ဝိဏ္ဏာယ၊
 ဆွမ်းအဖို့ငှါ၊ စရိတွာ၊ ထည့်လည်၍၊ ပစ္ဆာတတ္တံ၊ ဆွမ်းစားပြီးသည်မှ
 နောက်၌၊ ဝိဏ္ဏပါတပရိက္ကန္တော၊ ဆွမ်းခံရွာမှဖဲသည်ရှိသော်၊ ယေန၊ အကြင်
 အရပ်၌၊ မဟာဝနံ၊ မဟာဝန်တောသည်၊ အတ္ထိ၊ ရှိ၏၊ တေန၊ ထိုမဟာ
 တောရှိရာ အရပ်သို့၊ ဒိဝါဝိဟာရာယ၊ နေနေခြင်းငှါ၊ မဟာဝနံ၊ မဟာ
 ဝန်တောသို့၊ အဇ္ဈောဂါဟေတွာ၊ ဝင်တော်မူ၍၊ ဗေလဝ ဇဗ္ဗိကာယ၊
 အုပ်ရှပ်ပင်ပျို၏၊ မုဏေ၊ အနီး၌၊ ဒိဝါဝိဟာရံ၊ နေနေခြင်းကဲ့၊ ကတွာ၊ ပြု၍၊
 နိဝိဒိ၊ ထိုင်နေထော် မူ၏၊ ဒဏ္ဍပါဏီ၊ ရွှေထောင်ငှေ့ စွဲ၍ သွားလေ့ရှိ
 သောကြောင့်ဒဏ္ဍပါဏီမည်သော၊ သက္ကာဝိ၊ သာကီဝင်မင်းသည်ထည်း၊
 ဇာတ်ဝိဟာရံ၊ အညောင်းအညာဖြေခြင်းငှါ သွားခြင်းကို၊ အနုစကံ၊ မမာနော၊
 သွားသည်ရှိသော်၊ အနုဝိစရမာနော၊ ထည့်လည်သည် ရှိသော်၊ ယေန၊
 အကြင်အရပ်၌၊ မဟာဝနံ၊ မဟာဝန်တောသည်၊ အတ္ထိ၊ ရှိ၏၊ တေန၊ ထိုမဟာ
 ဝန်တောသို့၊ ဥပသင်္ကမိ၊ ကပ်၏၊ မဟာဝနံ၊ မဟာဝန်တောသို့၊ အဇ္ဈောဂါ
 ဟေတွာ၊ ဝင်၍၊ ယေန၊ အကြင်အရပ်၌၊ ဗေလဝဇဗ္ဗိကာ၊ အုပ်ရှပ်ပင်ပျို
 သည်၊ အတ္ထိ၊ ရှိ၏၊ ယေန၊ အကြင်အရပ်၌၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊
 အတ္ထိ၊ ရှိအထင်မူ၏၊ တေန၊ ထိုအရပ်သို့၊ ဥပသင်္ကမိ၊ ကပ်လေ၏၊ ဥပသင်္က
 မိတွာ၊ ကပ်ပြီး၍၊ ဘဂဝတော၊ မြတ်စွာဘုရားနှင့်၊ သဒ္ဓိံ၊ တကူ၊ သမ္ပောဒိ၊
 ဝမ်းမြောက် ဝမ်းသာပြောဟော၏၊ သမ္ပောဒနိယံ၊ ဝမ်းမြောက် ဝမ်းသာ
 ပြောဟော အပ်သော၊ သာရဏီယံ၊ အသက် ထက်ဆုံး အောက်စေ့အပ်
 သော၊ ကထံ၊ စကားကို၊ ဝိတိသာရေတွာ၊ ပြီးဆုံးစေ၍၊ ဒဏ္ဍံ၊ ရွှေထောင်

ငွေကို၊ ဩလုပ္ပာထောက်၍၊ ဧကမန္တံ၊ သင့်တင့်လျောက်ပတ်သော အရပ်၌၊
 အဋ္ဌာယိ ရပ်၏၊ ဧကမန္တံ၊ သင့်တင့်လျောက်ပတ်သော အရပ်၌၊ ဌိတောခေါ၊
 ရပ်ပြီးသော၊ ဒဏ္ဍိပါဏီ၊ ရွှေထောင်ငွေစွဲ၍ သွားလေ့ ရှိသောကြောင့်
 ဒဏ္ဍိပါဏီမည်သော၊ သက္ကော၊ သာကီဝင်မင်းသည်၊ ဘဂဝန္တံ၊ မြတ်စွာ
 သူရားကို၊ ဧတံဝစနံ၊ ဤစကားကို၊ အဂေါစ၊ ယျော့ကံ၏၊ ကိံ အဂေါစ၊
 အဘယ်သို့ ယျော့ကံသနည်း၊ သမဏော၊ ရဟန်းသည်၊ ကိံ ဝါဒိ၊ အဘယ်
 အယူ ရှိသနည်း၊ ကိံ ဓမ္မံ၊ အဘယ်တရားကို၊ အက္ခာယိ၊ ဟောသနည်း၊
 ဣတိ၊ ဤသို့၊ အဂေါစ၊ ယျော့ကံ၏၊ အာဂုသော၊ ဒါယကာ၊ ယထာဝါဒိ၊
 အကြင်သို့ အယူရှိသော၊ သမဏော၊ ရဟန်းသည်၊ သဒ္ဓေဝကော၊ နတ်
 ပြည်ငါးထပ်နှင့် တကွသော၊ သမာရကော၊ ဝသဝတ္ထိ နတ်ပြည်နှင့် တကွ
 သော၊ သဗြဟ္မဒကော၊ ဗြဟ္မပြည်နှင့် တကွသော၊ ဝောကော၊ ဩကာသလော
 ကန္ဓိလည်းကောင်း၊ သဿမဏဗြာဟ္မဏီယာ၊ ရဟန်းပုဂ္ဂိုလ်နှင့် တကွ
 သော၊ သဒ္ဓေဝမနုဿာယ၊ သရတနတ်တည်းဟူသောမင်း ကြွင်းသောလူ
 နှင့် တကွသော၊ ပဇာယ၊ သတ္တလောကန္ဓိလည်းကောင်း၊ ဝောကော၊ လောက
 န္ဓိ၊ ကေနပိ၊ တရံတယောကံသော သူနှင့်၊ သဒ္ဓိံ၊ တကွ၊ ဝိဂဟာ၊ ဆန့်ကျင်၍၊
 နုတိဋ္ဌတိ၊ မတည်၊ ယထာစယေန ကာရဏေန၊ အကြင်သို့သော အကြောင်း
 ဖြင့်လည်း၊ ကာမေဟိ၊ ဝတ္ထုကာမင်္ဂါထေသာကာမတံနှင့်၊ ဝိသညတ္တံ၊
 ဟွင်ခြင်း ကင်းသည်ဖြစ်၍၊ ဝိဟရန္တံ၊ နေထော်မူသော၊ အကထံကထိံ၊
 ကင်းပြုသောဝိပိကိစ္ဆာရှိသော၊ သိန္နိကုက္ကုစ္စံ၊ အရိယမဂ်ဖြင့် ဖြတ်အပ်ပြီး
 သောကုက္ကုစ္စရှိသော၊ ဘဝါဘဝေဘဝကြီးငယ်၌၊ ဝိစာတဏှံ၊ ထပ်ခြင်း
 ကင်းထသော ဗြာဟ္မဏံ မကောင်းမှုကို အပဂြုပြီးသော၊ တံဂုဂ္ဂလံပန၊ ထိုသို့
 သောဂုဏ်နှင့် ပြည့်စုံသော ဂုဏ်လံကို ကား၊ သညာ၊ ကိလေသာနှင့် ဟွင်သော
 သညာ ဘို့သည်၊ နာနုသေန္တိ၊ လျောက်ပတ်သော အကြောင်းကို ရ၍ မဖြစ်
 နိုင် ဘုန်းတဉ္စကာတော်၊ ထိုကိလေသာ မနှိပ်စက် နိုင်သော၊ အကြောင်းကို
 ထည်း၊ အဟံ၊ ငါသူရားသည်၊ ဝဒါမိ၊ ဟောထော်မူ၏၊ အာဂုသော၊ ဒါယကာ၊
 အဟံ၊ ငါသူရားသည်၊ ခေါ စင်စစ်၊ ဝေဝါဒိ၊ ဤသို့ အယူရှိ၏၊ ဝေံ အက္ခာယိ၊
 ဤသို့ ဟောထော်မူ၏၊ ဣတိ၊ ဤသို့၊ အဂေါစ၊ မိန့်ထော်မူ၏၊ ဝေံ၊ ဤသို့၊ ဇုတ္တရံ၊
 မိန့်ထော်မူသည်ရှိသော်၊ ဒဏ္ဍိပါဏီ၊ ရွှေထောင်ငွေစွဲ၍ သွားလေ့ရှိသော
 ကြောင့် ဒဏ္ဍိပါဏီ မည်သော၊ သက္ကော၊ သာကီဝင်မင်းသည်၊ သိသံ၊
 ဥက္ကောင်းကို၊ ဩကာမ္ပေတွာ၊ ညွတ်စေ၍၊ ဇိဝံ၊ ဝျာကို၊ နိဗ္ဗာဓေတွာ၊
 ထုတ်၍၊ တိပိသာခံနဋ္ဌာမိကံ၊ တွန့်လိပ်သော နဖူးရေ၌ သုံးချောင်းသော အရေ

ကိုပြုလျက်၊ နန္ဒာဝေ။ တွန့်ထိပ်သေဝ နဖူးပြင်အရေးတို့ကို၊ ဝုဋ္ဌာပေထွာ၊ ထစေ၍၊ ဒဏ္ဍိန္ဒြေအောင်တော်ကို၊ ဩလုပ္ပဉ္စက္ခိတွာ၊ ညှပ်၍၊ ပက္ကပိ၊ ဝဲသွား
 သေ၏၊ အထင်ခါ၊ ထိုအခါ၌၊ တဂဝါ၊ မြတ်စွာဘုရားသည်၊ သာယန္တဝေယံ၊
 ညချမ်းသောအခါ၌၊ ပဋိသန္ဓေ၊ ကာ၊ ဖလသမာပတ်မှ၊ ဝုဋ္ဌိတော၊ ထတော်
 မူပြီးသော၊ ယေန၊ အကြင်အရပ်၌၊ နိဂြောဓာရာမော၊ နိဂြောဓာရုံသည်၊
 အတ္ထိ ရှိ၏၊ တေန၊ ထိုနိဂြောဓာရုံ ရှိရာအရပ်သို့၊ ဥပသင်္ကမိ၊ ကပ်၏၊ ဥပ
 သင်္ကမိတွာ၊ ကပ်ပြီး၍၊ ပညက္ကေ၊ ခင်းထားအပ်သော၊ အာသနေ၊ နေရာ၌၊
 နိသီဒိ၊ ထိုင်နေထောင်မူ၏၊ နိသန္ဓေခေါ၊ ထိုင်နေထောင်မူပြီး၍သာလျှင်၊ တဂဝါ၊
 မြတ်စွာဘုရားသည်၊ ဘိက္ခု၊ ရဟန်းတို့ကို၊ အာမန္တေထိ၊ မိန့်တော်မူ၏၊
 ကိ အာမန္တေထိ၊ အဘယ်သို့မိန့်တော်မူသနည်း၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ အဟံ၊
 ငါဘုရားသည်၊ ဣမေ၊ ဤအရပ်၌၊ ပုဗ္ဗန္တသမယံ၊ နံနက်အခါ၌၊ နိဝါသေတွာ၊
 သင်းပိုင်ကိုပြင်ဝတ်၍၊ ပတ္တစိပရံ၊ သဝိတ်သင်္ကန်းကို၊ အာဓါယ၊ ယူ၍၊ က၊ ဝိ
 ထဝတ္ထု၊ ကဝိထဝတ်ပြည်သို့၊ ဝိဇ္ဇာယ၊ ဆွမ်းအယုံငြါ၊ ပါဝိထိ၊ ဝင်တော်မူ
 ၏၊ ကဝိထဝတ္ထုထို့၊ ကဝိထဝတ်ပြည်၌၊ ဝိဇ္ဇာယ၊ ဆွမ်းအယုံငြါ၊ စရိတွာ၊
 ထည့်ထည်၍၊ ပစ္ဆာဘတ္တံ၊ ဆွမ်းစား ပြီးသည်မှ နောက်၌၊ ဝိဇ္ဇာပါထ
 ပဋိက္ကန္တော၊ ဆွမ်းခံရွာမှပဲခဲသည်ရှိသော်၊ ယေန၊ အကြင်အရပ်၌၊ မဟာဝနံ၊
 မဟာဝနံတောသည်၊ အတ္ထိ၊ ရှိ၏၊ တေန၊ ထိုမဟာဝနံတောသို့၊ ဒိဝါဝိဟာရာ
 ယ၊ နေ့နေခြင်းငှါ၊ ဥပသင်္ကမိ၊ ကပ်ပြီး၊ မဟာဝနံ၊ မဟာဝနံတောသို့၊ အတ္ထော
 ဝါဟေတွာ၊ ဝင်တော်မူ၍၊ ဗေလဝထမ္ဘိကာယ၊ အုပ်ရှပ်ပင်ပျို၏၊ မူထေ၊
 အနီး၌၊ ဒိဝါဝိဟာရံ၊ နေ့နေခြင်းကို၊ ကတွာ၊ ပြု၍၊ နိသီဒိ၊ ထိုင်နေထောင်မူပြီး၊
 ဘိက္ခုဝေ၊ ရဟန်းတို့၊ ဒဏ္ဍပါဏီ၊ ရွှေတောင်ဝှေးကိုစွဲ၍ သွားလေ့ရှိသော
 ကြောင့်ဒဏ္ဍပါဏီမည်သော၊ သက္ကောဝိ၊ သာကီဝင်မင်းသည်ထည်း၊ ဇဗ်
 ဝိဟာရံ၊ အညောင်အညာ ဖြေခြင်းငှါ သွားခြင်းကို၊ အနူစကံမမာနော၊
 သွားသည်ရှိသော်၊ အနူဝိစရမာနော၊ ထိုမှဤမှသွားသည်ရှိသော်၊ ယေန၊
 အကြင်အရပ်၌၊ မဟာဝနံ၊ မဟာဝနံတောသည်၊ အတ္ထိ ရှိ၏၊ တေန၊ ထိုမဟာဝ
 ဝနံတောသို့၊ ဥပသင်္ကမိ၊ ကပ်၏၊ မဟာဝနံ၊ မဟာဝနံတောသို့၊ အတ္ထောဂါ
 ဟေတွာ၊ ဝင်တော်မူ၍၊ ယေန၊ အကြင်အရပ်၌၊ ဗေလဝထမ္ဘိကာ၊ အုပ်ရှပ်
 ပင်ပျို ညှပ် အတ္ထိ၊ ရှိ၏၊ ယေန၊ အကြင်အရပ်၌၊ အဟံ၊ ငါသည်၊ အတ္ထိ ရှိ၏၊
 တေန၊ ထိုအရပ်သို့၊ ဥပသင်္ကမိ၊ ကပ်၏၊ ဥပသင်္ကမိတွာ၊ ကပ်ပြီး၍၊ မယာ၊
 ငါ့နှင့်၊ သဒ္ဓိ၊ ကကွာ၊ သမ္ပောဒိ၊ ဝမ်းမြောက်ဝမ်းသာပြောဟော၏၊ သမ္ပောဒနိ
 ယံ၊ ဝမ်းမြောက်ဝမ်းသာပြောဟောအပ်သော၊ သာရုဏီယံ၊ အသက်ထက်

ဆုံးအောက်စေအပ်သော၊ ကထံ၊ စကားကို၊ ဝိတိသာရေတွာ၊ ပြီးဆုံးစေ၍၊
 ဒဏ္ဍံ စောင်ဌေးကို၊ ဩဇုပ္ပုဗ္ဗင်၍ ဧကမန္တံ၊ သင့်တင့်လျောက်မတ်သော
 အရပ်၌၊ အဋ္ဌာသိ၊ ရပ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဧကမန္တံ၊ သင့်တင့်လျောက်
 မတ်သောအရပ်၌၊ ဌိ၊ ထားခေါ်၊ ရပ်ပြီ သေဝါ၊ ဒဏ္ဍပါဏီ၊ ရွှေတောင်ဌေးကို စွဲ
 ၍ သွားလေ့ရှိသောကြောင့် ဒဏ္ဍပါဏီမည်သော၊ သက္ကော၊ သင်္ကေ၊ ငင်မင်း
 သည်၊ ဓံ၊ ငါထုရားကို၊ ဧတံဝစနံ၊ ဤစကားကို၊ အဝေါစ၊ ဈေျောက်၏၊ ကိံ
 အဝေါစ၊ အဘယ်သို့ ဈေျောက်သနည်း၊ သမထော၊ ရဟန်းသည်၊ ကိံ၊ ဝါဒိ၊
 အဘယ် အယူရှိသနည်း၊ ကိံ၊ ဓမ္မံ၊ အဘယ် တရားကို၊ အက္ခယိ၊ ဟော
 သနည်း၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဈေျောက်၏၊ ဝေံ၊ ဤသို့၊ ဝုတ္တေ၊ ဈေျောက်အပ်
 သည်ရှိသော်၊ ဘိက္ခဝေ၊ ရဟန်းတို့၊ အတံ၊ ငါထုရားသည်၊ ဒဏ္ဍပါဏီ၊
 ရွှေတောင်ဌေးကို စွဲ၍ သွားလေ့ ရှိသောကြောင့် ဒဏ္ဍပါဏီ မည်သော၊
 သက္ကံ၊ သင်္ကေ၊ ငင်မင်းကို၊ ဧတံဝစနံ၊ ဤစကားကို၊ အဝေါစံ၊ မိန့်တော်မူ၏၊
 ကိံ၊ အဝေါစံ၊ အဘယ်သို့ မိန့်တော်မူသနည်း၊ အာဝုသော၊ ဒါယကာ၊ ခေါ၊
 စင်စစ်၊ ယထာ၊ ဝါဒိ၊ အကြင်သို့ အယူရှိသော၊ သမထော၊ ရဟန်းသည်၊
 သဒေဝကော၊ နတ်ပြည် ငါးထပ်နှင့် တလွှာသော၊ သမာရကော၊ ဝသတ္တိ
 နတ်ပြည်နှင့် တကွသော၊ သဗြဟ္မကော၊ ဗြဟ္မပြည်နှင့် တကွသော၊ ယောကော၊
 ဩကာသယောကဋ္ဌံ ထည်းကောင်း၊ သဿမဟဗြဟ္မဏီယာ၊ သာသနာ
 တော်၏ ဆန့်ကျင်ဘက် ဖြစ်သော ရဟန်းပုဂ္ဂိုလ်နှင့် တကွသော၊ သဒေဝ
 မနုဿာယ၊ သမုတိနတ်ထည်ဟူသော မင်းကြွင်းသော လူနှင့် တကွသော၊
 ဗန္ဓာယ၊ သတ္တထောကဋ္ဌံ ထည်းကောင်း၊ ကေနနိ၊ တရံတယောကံသော သူနှင့်
 သဒ္ဓိံ၊ တကွ၊ ယောကော၊ ထောကဋ္ဌံ၊ ဝိဂ္ဂဟ္မ ဆန့်ကျင်၍၊ နတိဋ္ဌတိ၊ မတည်၊
 ယထာစယေနကာရဏေန၊ အကြင် သို့သော အကြောင်းကြောင့်၊ ကာမေ
 တိ၊ ဝတ္ထုကာမကိ၊ သော ကာမတို့နှင့်၊ ဝိသညတ္တံ၊ ယှဉ်ခြင်းကင်းသည်
 ဖြစ်၍၊ ဝိဟရန္တံ၊ နေထော်မူသော၊ အတံ၊ ထံကထိံ၊ ကင်းပြီးသော ဝိပိကိ၊ ရွာ
 ရှိရာသော၊ ဆိန္ဒုကုက္ကုရံ၊ အရိယမဂ်ဖြင့် ဖြတ်အပ်ပြီးသော ဂုဏ္ဏု၊ စွရှိထ
 ဟော၊ ဘဝါဘဝေ၊ ဘဝကြီးငယ်၌၊ ဝိတတ၊ ထံတပ်ခြင်းကင်းသော၊ ဗြဟ္မ
 တံ၊ မကောင်းမှုကို အပပြုပြီးသော၊ တံဂုဂ္ဂလံ၊ ထိုသို့သော ဂုဏ်နှင့် ပြည့်စုံ
 သောပုဂ္ဂိုလ်ကို၊ သညာ၊ ကိလေသာနှင့် ယှဉ်သော သညာတို့သည်၊ နာနု
 သေန္တိ၊ ဈေျောက်ပတ်သော အကြောင်းကို ရ၍ မဖြစ်နိုင်ကုန်၊ တဉ္စကာရတံ၊
 ထိုကိလေသာ မနှိပ်စုတ်နိုင်သော အကြောင်း ကိုထည်း၊ အတံ၊ ငါထုရား
 သည်၊ ဝဒါမိ၊ ဟောတော်မူ၏၊ အာဝုသော၊ ဒါယကာ၊ ခေါ၊ စင်စစ်၊ အတံ၊

ငါတူရားသည်၊ ဇံဝါဒါ၊ ဤသို့အယူရှိ၏၊ ဇံအက္ခာယိ၊ ဤသို့ ဟောတော်
မူ၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဇံ၊ ဤသို့၊
ဝုက္ကေ၊ မိန့်တော်မူသည်ရှိသော်၊ ဒဏ္ဍပါဏီ၊ ရွှေတောင်စွေးကိုစွဲ၍ သွားလေ့
ရှိသောကြောင့် ဒဏ္ဍပါဏီ မည်သော၊ သက္ကော၊ သာဏီဝင်မင်းသည်၊
ဘိဘံ၊ ဥက္ကောင်းကို၊ ဩကုဗ္ဗေတွာ၊ ထွပ်၍၊ ဇိဝံ၊ ယျာကို၊ နိဗ္ဗာဏေတွာ၊
ထုတ်၍၊ တိဝိသာခံနဗ္ဗေ၊ နှိုက် တုန်လှိပ်သောနဖူးရေး၌ သုံးချောင်းသောအရေး
ကိုပြုလျက်၊ နဗ္ဗေ၊ တွေ့လှိပ်သော နဖူးပြင်အရေးတို့ကို၊ ဝုဗ္ဗာပေတွာ၊
ထစေ၍၊ ဒဏ္ဍံ၊ တောင်စွေးကို၊ ဩလုဗ္ဗ၊ ညှပ်၍ ပက္ကမိ၊ ဖဲသွားငွေ၏၊ ဣတိ၊
ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏၊ ဤသို့၊ ဝုက္ကေ၊ ဆိုထုတ်သော်၊ အည
ထရော၊ အမည်အားဖြင့်မထင်ရှားသော၊ ဘိက္ခု၊ ရဟန်းသည်၊ ဘဂဝန္တံ၊
မြတ်စွာဘုရားကို၊ ဇေဝံစနံ၊ ဤစကားကို၊ အဝေါစ၊ ယျောက်၏၊ ဣ
အဝေါစ၊ အဘယ်သို့ ယျောက်သနည်း၊ ဘန္တေ၊ မြတ်စွာဘုရား၊ ဘဂဝါ၊
မြတ်စွာဘုရားသည်၊ ဣဝါဒါ၊ အဘယ်သို့သော အယူတော်ရှိသည်ဖြစ်၍၊
သဒေဝကေ၊ နတ်ပြည်ငါးထပ်နှင့်တကွသော၊ သမာရကေ၊ ဝသဝတ္တိနတ်
ပြည်နှင့်တကွသော၊ သဗြဟ္မကေ၊ ဗြဟ္မပြည်နှင့်တကွသော၊ လောကေ၊ ဩ
ကာသလောက၌လည်းကောင်း၊ သုဿ၊ မဏပြာဟူ၏၊ သာသနာတော်
၏ဆန့်ကျင်ဘက်ဖြစ်သောရဟန်းပုဂ္ဂိုလ်နှင့်တကွသော၊ သဒေဝမနုဿာ
ယ၊ သရက်နတ်တည်းဟူသောမင်းကြွင်းသောလူနှင့်တကွသော၊ ဗဇေယ၊
သတ္တလောက၌လည်းကောင်း၊ ဧကနဗိ၊ တရံတယောကံသောသူနှင့်၊ သဒ္ဓိ၊
တကွ၊ လောကေ၊ လောက၌၊ ဝိဂ္ဂဟ၊ ဆန့်ကျင်၍၊ နတိဗ္ဗတိ၊ မတည်သနည်း၊
ဘန္တေ၊ မြတ်စွာဘုရား၊ ကထဗ္ဗပန၊ အဘယ်သို့သော အကြောင်းဖြင့်လျှင်၊
ကာမေယိ၊ ဝတ္ထုကာမကိလေသာကာမတို့နှင့်၊ ဝိသံယုတ္တံ၊ ယှဉ်ခြင်းကင်း
သည်ဖြစ်၍ ဝိဟရန္တံ၊ နေတော်မူသော၊ ဘဂဝန္တံ၊ တုန်းတော်မြောက်ပါးရှိ
တော်မူသော၊ ဗြဟ္မိဇီဝိ၊ မကောင်းမှုကို အပပြုပြီးသော၊ အကထံကထိ၊
ကင်းပြီးသောဝိပိကိစ္ဆ ဖြစ်သော၊ ဆိန္ဒူကုက္ကုစ္ဆိ၊ အရိယမဂ်ဖြင့်ဖြတ်အပ်
ပြီးသောကုက္ကုစ္ဆရှိသော၊ ဘဂါဘဝေ၊ ဘဂကြီးပယ်၍၊ ဝိတတေ၊ တပ်
ခြင်းကင်းထုသော၊ တံ၊ အရှင်ဘုရားကို၊ သညာ၊ သညာတို့သည်၊ နာနုဇေန္တိ
လျှောက်သော်အကြောင်းကို ရှစ်မဖြစ်နိုင်ကုန်သနည်း၊ ဣတိ၊ ဤသို့၊
အဝေါစ၊ ယျောက်၏၊ ဘိက္ခု၊ ရဟန်း၊ ယထောနိခါနံယထိ၊ နိဒါနေ၊ အကြိုင်
အကြောင်းသည်၊ သတိ၊ ရှိသော်၊ ပုရိသံ၊ သတ္တဝါကို၊ ပပဉ္စသညာ
သင်္ခါ၊ တဏှာမာနဒိဋ္ဌိတည်းဟူသော ပပဉ္စတရားဘုံပါးတို့နှင့် ယှဉ်သော

သညာအရ ဂှိသည်။ သရဒါစရန္တိ၊ ဣမ်းမိး၍ဖြစ်ကုန်၏ ဣတ္ထေထေထိံ ကာရ
 ဣထိံဘာဆဲနှစ်ပါးသောအာယထနဟူသောအကြောင်းတွင်၊ ဧကေကာ
 ယဘနံ၊ တရုရသောအာယထနသည်။ တဏှံ၊ ယံ၊ တဏှာသည်။ အဘိနိန္ဒိတဗ္ဗံ၊
 အလွန်နှစ်သက်အပ်သည်။ မာနေန၊ မာနသည်။ အဘိဝဒိတဗ္ဗံ၊ ငါငါဟုဆိုအပ်
 သည်။ ဒိဋ္ဌိံ၊ သာ၊ ဒိဋ္ဌိသည်။ အဇ္ဈောထိတဗ္ဗံ၊ အပြီးသို့ရောက်၍ ယူအပ်သည်။
 စေနတ္ထိံ၊ အကယ်၍မရှိ သည်ဖြစ်အံ့။ ဧသေဝဇေသောဇေဝနတ္ထိံ ဘာဝကရော၊
 ဤမရှိ သည်၏ အဖြစ်ကိုပြုထုတ်သော အရိယမဂ်သည်။ ရာဂါနူသယာနံ၊
 ရာဂါနူသယတို့၏။ အန္ဓော၊ အဆုံးတည်း။ ဧသေဝဇေသောဇေဝနတ္ထိံဘာဝက
 ရော၊ ဤမရှိ သည်၏ အဖြစ်ကိုပြုထုတ်သော အရိယမဂ်သည်။ ပဒိုဏာနူသ
 ယာနံ၊ ပဒိုဏာနူသယတို့၏။ အန္ဓော၊ အဆုံးတည်း။ ဧသေဝဇေသောဇေဝနတ္ထိံ
 ဘာဝကရော၊ ဤမရှိသည်၏ အဖြစ်ကိုပြုထုတ်သော အရိယမဂ်သည်။ ဒိဋ္ဌာ
 နူသယာနံ၊ ဒိဋ္ဌာနူသယတို့၏။ အန္ဓော၊ အဆုံးတည်း။ ဧသေဝဇေသောဇေဝနတ္ထိံ
 ဘာဝကရော၊ ဤမရှိသည်၏အဖြစ်ကိုပြုထုတ်သော အရိယမဂ်သည်။ ဝိဝိ
 ကိစ္ဆာနူသယာနံ၊ ဝိဝိကိစ္ဆာနူသယတို့၏။ အန္ဓော၊ အဆုံးတည်း။ ဧသေဝ
 ဇေသောဇေဝနတ္ထိံဘာဝကရော၊ ဤမရှိသည်၏ အဖြစ်ကိုပြုထုတ်သော အရိယ
 မဂ်သည်။ မာနာနူသယာနံ၊ မာနာနူသယတို့၏။ အန္ဓော၊ အဆုံးတည်း။ ဧသေဝ
 ဇေသောဇေဝနတ္ထိံဘာဝကရော၊ ဤမရှိသည်၏အဖြစ်ကိုပြုထုတ်သော အရိယ
 မဂ်သည်။ ဘဝရာဂါနူသယာနံ၊ ဘဝရာဂါနူသယတို့၏။ အန္ဓော၊ အဆုံးတည်း။
 ဧသေဝဇေသောဇေဝနတ္ထိံဘာဝကရော၊ ဤမရှိသည်၏အဖြစ်ကိုပြုထုတ်သော
 အရိယမဂ်သည်။ အဝိဇ္ဇာနူသယာနံ၊ အဝိဇ္ဇာနူသယတို့၏။ အန္ဓော၊ အဆုံး
 တည်း။ ဧသေဝ ဇေသောဇေဝနတ္ထိံ ဘာဝကရော၊ ဤမရှိသည်၏ အဖြစ်ကိုပြု
 ထုတ်သော အရိယမဂ်သည်။ ဒုက္ခာဒါန သတ္တာဒါန ကထဟရိဂ္ဂဟ ဝိဝါဒ
 တုဝံတုဝံ ပေသုည မု ယာဝါဒါနံ၊ ဒုတ်ဖျန်တံကို စွဲလမ်း သုံးသပ်ကြောင်း
 စေတနာသားထက်နက်ကိုသုံးသပ်ကြောင်းစေတနာ၊ ငြင်းခုံခြင်း၊ ခိုက်ရန်ဖြစ်
 ခြင်းအထူးထူးအပြားပြားဆိုခြင်းသင်္ခင်သင်္ခင်နှင့်ဟုဆိုသော စကားရုံးချော
 သောစကား မဟုတ်မမှန်သောစကားတို့၏။ အန္ဓော၊ အဆုံးတည်း။ ဣတ္ထံ၊ ဤ
 ထဆဲနှစ်ပါးသောအာယထနတို့၌၊ ဝါပကာ၊ ယုတ်မာကုန်သော၊ အကုသ
 လာ၊ အကုသိုလ်ဖြစ်ကုန်သော၊ ဧတေဓမ္မာ၊ ထိုတရားတို့သည်။ အပရိသေ
 သာ၊ အကြွင်းမဲ့၊ နိရုဇ္ဈန္တိ၊ ချုပ်ကုန်၏ ဣတိ၊ ဤသို့။ အဝေါစ မိနိတေဝံ၊ မူ၏၊
 ဣဒံဝစံ၊ ဤစကားကို ဘဝဝါ၊ မြတ်စွာဘုရားသည်။ အဝေါစ၊ မိနိတေဝံ၊ မူ၏
 ဣဒံဝစံ၊ ဤစကားကို၊ ဝတ္ထာစ၊ မိနိတေဝံ၊ မူ၏လည်း။ သုဂတော၊ မြတ်စွာ

တရားသည် အာသနာ၊ နေရာမှ ဥဋ္ဌာယ၊ ထ၍၊ ဝိဟာရ၊ ဝန္တကုဋိတိုက်တော်
 တွင်းသို့၊ ပါဝိသိ။ ဝင်တော်မူ၏။ အထခေါ၊ ထိုအခါ၌၊ ဘဂဝတော၊ မြတ်စွာ
 တရားသည်၊ အစိရပက္ကန္တဿ၊ ဗကြတော်မူ၍ မကြာမြင့်မီတေသံတိက္ခန္တံ၊
 ထိုရဟန်းဘုံအား၊ ဇေယျောပရိပိတက္ကော၊ ဤသို့သော အကြံသည်၊
 အဟောသိ၊ ဖြစ်၏။ ကိံအဟောသိ၊ အဘယ်သို့ဖြစ်သနည်း၊ အာဂဿော၊
 ငါ့ရှင်ဘိုးနော၊ ငါ့ဘုံအား၊ ဘာဝါ၊ မြတ်စွာတရားသည်၊ သံဝိက္ကေန၊ အကျဉ်း
 အားဖြင့်၊ ဣဒ္ဓန္ဓေသံ၊ ဤဥဋ္ဌေသကို၊ ဥဒ္ဓိသိတွာ၊ ညွှန်းပြထားမူ၍၊ ဝိတ္ထာရေန၊
 အကျယ်အားဖြင့်၊ အတ္ထံ၊ အနက်ကို၊ အဝိဘဇိတွာ၊ မခွဲခြမ်းမူ၍၊ အာသနာ၊
 နေရာမှ၊ ဥဋ္ဌာယ၊ ထ၍၊ ဝိဟာရ၊ ကျောင်းတော်တွင်းသို့၊ ပဝိဋ္ဌော၊ ဝင်တော်
 မူ၏။ တိက္ခ၊ ရဟန်း၊ ယထောနိခါနံ၊ ယထိုးနိဒါနေ၊ အကြင် အကြောင်း
 သည်၊ သတိ၊ ရှိသော်၊ ဝုရိသံ၊ သတ္တဝါကို၊ ပပဉ္စသညာသင်္ခါ၊ ထဏှာမာန
 ဒိဋ္ဌိဘည်းဟူသော ပပဉ္စတရားသုံးပါးတို့နှင့် ဟဉ်သော သညာအရတို့သည်၊
 သမုဒါစရန္တိ၊ ထွင်၊ ရိုး၍ ဖြစ်ကုန်၏။ ဣတ္ထေတေသိ၊ ကာရထေ၊ ထိုတဆဲနှစ်ပါး
 သော အာယတနဟူသော အကြောင်းတွင်၊ ဧကေကာယထရနံ၊ ထရသော
 အာယတနသည်၊ ထဏှာယ၊ ထဏှာသည်၊ အဘိနန္ဒိတဗ္ဗံ၊ အလွန်ရှက်သက်
 အပ်သည်၊ မာနေ၊ မာနသည်၊ အဘိဝေဒိတဗ္ဗံ၊ ငါငါဟု ဆိုအပ်သည်၊ ဒိဋ္ဌိယာ၊
 ဒိဋ္ဌိသည်၊ အဇ္ဈောသိတဗ္ဗံ၊ အပြီးသို့ ရောက်စေ၍ ယူအပ်သည်၊ ဝေဒတ္ထိ၊ အကယ်
 ၍ မရှိသည် ဖြစ်အံ့၊ ဧသေဝဧသေဝဧဒန္တိဘာဝကရော၊ ဤမရှိသည်၏ အဖြစ်
 ကို ပြုတတ်သော အရိယမဂ် သည်၊ ရာဂါနူသယာနံ၊ ရာဂါနူသယ တို့၏၊ အန္တော
 အဆုံးတည်း၊ (ပ)၊ ဣတ္ထေ၊ ဤတဆဲနှစ်ပါးသော အာယတနတို့၌၊ ပါပကာ၊
 ယုတ်မာ ကုန်သော၊ အကုသလ၊ အကုသိုလ် ဖြစ်ကုန်သော၊ ဧတေဓမ္မေ၊
 ထိုတရားတို့သည်၊ အပရိသေသာ၊ အကြွင်းမဲ့ နိရုဇ္ဈန္တိ၊ ချုပ်ကုန်၏။ ဣတိ၊
 ဤသို့၊ ဘဂဝတော၊ မြတ်စွာတရားသည်၊ ဥဒ္ဓိဋ္ဌော၊ အကျဉ်း ပြထားမူအပ်ပြီး
 ကောနုခေါ၊ အဘယ်မည်သော မထေရ်သည်၊ ဘဂဝတော၊ မြတ်စွာတရား
 သည်၊ သံဝိက္ကေန၊ အကျဉ်းအားဖြင့်၊ ဥဒ္ဓိဋ္ဌဿ၊ ပြအပ်သော၊ ဝိတ္ထာရေန၊
 အကျယ်အားဖြင့်၊ အတ္ထံ၊ အနက်ကို၊ အဝိဘဇိတွာ၊ မဝေတန်အပ်သေးသော
 ဣမဿ ဥဋ္ဌေဿ၊ ဤဥဋ္ဌေသ၏၊ အတ္ထံ၊ အနက်ကို၊ ဝိတ္ထာရေန၊ အကျယ်
 အားဖြင့်၊ ဝိဘဇေယျနုခေါ၊ ဝေတန်ခွဲခြမ်း နှိုင်းမည်နည်း။ ဣတိ ဧဝံ ဧသော ငရိ
 ဝိဘဏ္ဍော၊ ဤသို့သော အကြံသည်၊ အဟောသိ၊ ဖြစ်၏။ အထခေါ၊ ထိုသို့ကြံ
 ပြီးသည်မှ နောက်၌၊ တေသံတိက္ခန္တံ၊ ထိုရဟန်းဘုံအား၊ ဇေယျောပရိ
 တက္ကော၊ ဤသို့သော အကြံသည်၊ အဟောသိ၊ ဖြစ်၏။ ကိံအဟောသိ၊

အဘယ်သို့ဖြစ်သနည်း အသံခေါ်အာယသ္မာမဟာကစ္စာယနေ။ ဤအရှင်
မဟာကစ္စာယနထေရ်သည်။ သတ္တုစေတီ၊ မြတ်စွာထုရားသည်လည်း။ သံ
ဝဏ္ဏိတာ ခြီးပွမ်းအပ်၏။ ဝိည္ဇာနံ၊ ပညာရှိကုန်သော။ သ ဗြဟ္မစရိယာနဉ္စ။
ထိဘင်းသုံးဘော်ကိုသည်လည်း။ သတ္တဝါဝိတော။ ဥက္ကရိ မနုဿဓမ္မဖြင့်ခြီး
ပွမ်းအပ်၏။ အဘိ မဟာကစ္စာယနေ။ ဤအရှင် မဟာကစ္စာယန ထေရ်
သည်။ ဘဂဝဏ္ဏော။ မြတ်စွာထုရားသည်။ သံဝိက္ခန္ဓာ။ အကျဉ်းအားဖြင့်၊
ဥဒ္ဓိဋ္ဌသံ၊ ပြုအပ်သော။ ဝိည္ဇာဓရေန၊ အကျယ်အားဖြင့်၊ အတ္ထံ၊ အနက်ကို၊ အဝိ
ဘက္ကဿ၊ မဝေဘန်အပ်သေးသော။ ဣမဿ ဥဒ္ဓေသဿ၊ ဤဥဒ္ဓေသ၏။
အတ္ထံ၊ အနက်ကို၊ ဝိည္ဇာဓရေန၊ အကျယ်အားဖြင့်၊ ဝိဘဇိတံ၊ ဝေဘန်ခြင်းငှါ၊
ပဟောတိစ၊ ထတ်ကောင်းသည်သာလျှင်တည်း။ မဟံ၊ ငါတို့သည်။ ယေန၊
အကြင်အရပ်၌၊ အာယသ္မာမဟာကစ္စာယနေ။ အရှင်မဟာကစ္စာယနသည်
အတ္ထိ ရှိ၏။ တေန၊ ထိုအရှင်မဟာကစ္စာယနရှိရာအရပ်သို့၊ ဥပသ ကံမေယျာ
မ၊ ကပ်ကုန်အံ့၊ ဥပသကံ၊ ဒိတွာ၊ ကပ်ကုန်ပြီး၍၊ အာယသ္မန္တံ မဟာကစ္စာယနံ
အရှင်မဟာကစ္စာယနကို။ တေမတ္ထံ၊ ထိုအကျဉ်းပြုအပ်သောပါဠိတော်၏
အနက်ကို၊ ပဋိပုဏ္ဏေယျာမ၊ မေးနေကုန်မှုကား။ ယံနုန၊ ကောင်းလေစွာ၊ ဣတိ
တေဒေသာပရိဝိတက္ကော၊ ဤသို့သောအကြံသည်။ အဟောယိ၊ ဖြစ်၏။ အာထ
ခေါ၊ ထိုသို့ကြံပြီးသည်မှနေနတ်၌၊ တေဘိက္ခု၊ ထိုရဟန်းတို့သည်။ ယေန၊
အကြင်အရပ်၌၊ အာယသ္မာမဟာကစ္စာယနေ။ အရှင်မဟာကစ္စာယနသည်။
အတ္ထိ ရှိ၏။ တေန၊ ထိုအရှင်မဟာကစ္စာယနရှိရာအရပ်သို့၊ ဥပသကံမိ သု။
ကပ်ကုန်၏။ ဥပသကံ၊ ဒိတွာ၊ ကပ်ကုန်ပြီး၍၊ အာယသ္မတာကစ္စာယနေန၊ အ
ရှင်မဟာကစ္စာယနထေရ်နှင့်၊ သ ဣံ၊ ထကွ၊ သဗ္ဗေဒိံ သု၊ ဝမ်းမြောက်ဝမ်းသာ
ပြောဟောကုန်၏။ သဗ္ဗဒဒနိသံ၊ ဝမ်းမြောက်ဝမ်းသာပြောဟောအပ်သော။
သာရဏီသံ၊ အသာရ်ထက်ဆုံး အောက်မှအပ်သော။ ကထံ၊ စကားကို၊
ဝိဘိ သာဓေတွာ၊ ပြီးဆုံးစေ၍၊ ဧကမန္တံ၊ သင့်ထင်လျောက်ပတ်သောအရပ်၌
နိသိဒိံ သု၊ ထိုင်နေကုန်၏။ ဧကမန္တံ၊ သင့်ထင်လျောက်ပတ်သောအရပ်၌၊
နိသိန္နာခေါ၊ ထိုင်နေကုန်ပြီးသော်၊ တေဘိက္ခု၊ ထိုရဟန်းတို့သည်။ အာယ
သ္မန္တံ မဟာကစ္စာယနံ၊ အရှင်မဟာကစ္စာယနထေရ်ကို။ တေဝစနံ၊ ဤစကား
ကို၊ အဒါရံ၊ ဆိုကုန်၏။ ဣံ အဝေါရံ၊ အဘယ်သို့ဆိုကုန်သနည်း။ အာရ
သေ၊ ကံစ္စာယနံ၊ ငါ့ရှင် ကစ္စာယန၊ နေ။ ငါတို့အား၊ ဘဂဝါ၊ မြတ်စွာထုရား
သည်။ သံဝိက္ခန္ဓာ၊ အကျဉ်းအားဖြင့်၊ ဣဒံ ဥဒ္ဓေသံ၊ ဤဥဒ္ဓေသကို၊ ဥဒ္ဓိထိတွာ၊
ညွှန်ပြတော်မူ၍၊ ဝိည္ဇာဓရေန၊ အကျယ်အားဖြင့်၊ အတ္ထံ၊ အနက်ကို၊ အဝိ

ဘဇိတ္တာ၊ မခွဲချမ်းမှု၍။ အာယုနာ၊ နေရာမှ၊ ဥဋ္ဌာယ၊ ထထ၍။ ဝိဟာရံ၊ ကျောင်း
 တော်တွင်းသို့ ပဝိဋ္ဌော၊ ဝင်တော်မူ၏။ ထိက္ခ၊ ရဟန်း၊ ယထောနိဒါနံ ယထိ
 နိဒါနော၊ အကြင်အကြောင်းသည်။ သတိ၊ ရှိသည်။ ပုရိသံ၊ သတ္တဝါကို၊ ပပဉ္စ
 သညာသင်္ခါ၊ တဏှာ မာနဒိဋ္ဌိတည်းဟူသော ပပဉ္စတရားသုံးပါးတို့နှင့်ယှဉ်
 သော သညာ အရ တို့သည်။ သရဒါစခန္တိ၊ ထွမ်းချီးဖြစ်ကုန်၏။ ဧတ္ထေတေထိ
 ကာရဏေ၊ ထိုတဆဲနှစ်ပါးသော အာယုတနဟူသော အကြောင်းတွင်၊
 ဧကကာယတနံ၊ တခုခုသော အာယုတနသည်။ တဏှာယ၊ တဏှာသည်။
 အဘိနန္ဒိတဗ္ဗံ၊ အလွန်နှစ်သက်အပ်သည်။ မာနနု၊ မာနသည်။ အဘိဝေဒိတဗ္ဗံ၊
 ငါဟုဆိုအပ်သည်။ (ပ) ဧတ္ထေ၊ ဤတဆဲနှစ်ပါးသော အာယုတနတို့၌၊ ပါပကာ
 ယုတ်မာကုန်သော၊ အကုသယာ၊ အကုသိုလ်ဖြစ်ကုန်သော၊ ဧတေဓမ္မာ၊
 ထိုတရားတို့သည်။ အပရိသေသာ၊ အကြွင်းမဲ့ နိရုဇ္ဈန္တိ၊ ချုပ်ကုန်၏။ ဣတိ၊
 ဤသို့။ အဝေါစ၊ မိန့်တော်မူ၏။ အာဂုသောကဏ္ဍာယနု၊ ငါ့ရှင်ကဏ္ဍာယနု။
 ဘေသံနော၊ ထိုငါတို့အား။ ဘဂဝဏော၊ မြတ်စွာဘုရားသည်။ အပိရ
 ပက္ကန္တဿ၊ ဗဲတြေဘင်္ဂဘင်္ဂမု၍မကြာမြင့်မီ၊ ဧတံသောပရိပိတက္ကော၊ ဤသို့
 သောအကြံသည်။ အဟောသိ၊ ဖြစ်၏။ ကိံ အဟောသိ၊ အဘယ်သို့ဖြစ်သ
 နည်။ အာဂုသော၊ ငါ့ရှင်တို့အား။ ငါတို့အား။ ဘဂဝါ၊ မြတ်စွာဘုရားသည်။
 သံဝိက္ကနံ၊ အကျဉ်းအားဖြင့်။ ဣဒံဥဒ္ဓေသံ၊ ဤဥဒ္ဓေသကို၊ ဥဒ္ဓိသိတ္တာ၊ ပြင်
 မူ၍၊ ဝိတ္ထာရေန၊ အကျယ်အားဖြင့်။ အတ္ထံ၊ အနက်ကို။ အဝိဘဇိတ္တာ၊ မခွဲခြမ်း
 မဝေဘန်မူ၍။ အာယုနာ၊ နေရာမှ၊ ဥဋ္ဌာယ၊ ထထော်မူ၍။ ဝိဟာရံ၊ ကျောင်း
 တော်တွင်းသို့ ပဝိဋ္ဌော၊ ဝင်တော်မူ၏။ ထိက္ခ၊ ရဟန်း၊ ယထောနိဒါနံ ယထိ
 နိဒါနော၊ အကြင်အကြောင်းသည်။ သတိ၊ ရှိသည်။ ပုရိသံ၊ သတ္တဝါကို၊ ပပဉ္စ
 သညာသင်္ခါ၊ တဏှာ မာနဒိဋ္ဌိ တည်းဟူသော ပပဉ္စတရား အရ တို့သည်။
 သရဒါစခန္တိ၊ ထွမ်းချီးဖြစ်ကုန်၏။ ဧတ္ထေတေထိ ကာရဏေ၊ ထိုတဆဲနှစ်
 ပါးသော အာယုတန ဟူသော အကြောင်းတွင်၊ ဧကကာယ တနံ၊ တခုခု
 သော အာယုတနသည်။ တဏှာယ၊ တဏှာသည်။ အဘိနန္ဒိတဗ္ဗံ၊ အလွန်
 နှစ်သက်အပ်သည်။ (ပ) ဧတ္ထေ၊ ဤတဆဲနှစ်ပါးသော အာယုတနတို့၌၊ ပါပ
 ကာ၊ ယုတ်မာကုန်သော၊ အကုသယာ၊ အကုသိုလ် ဖြစ်ကုန်သော၊ ဧတေ
 ဓမ္မာ၊ ထိုတရားတို့သည်။ အပရိသေသာ၊ အကြွင်းမဲ့ နိရုဇ္ဈန္တိ၊ ချုပ်ကုန်
 ၍ ဣတိ၊ ဤသို့။ အဝေါစ၊ ဆို၏။ ကောနုခေါ၊ အဘယ်မည်သော မထေရ်
 သည်။ ဘဂဝဏော၊ မြတ်စွာဘုရားသည်။ သံဝိက္ကနံ၊ အကျဉ်းအားဖြင့်။
 ဥဒ္ဓိဋ္ဌဿ၊ ပြင်အပ်သော၊ ဝိတ္ထာရေန၊ အကျယ်အားဖြင့်။ အတ္ထံ၊ အနက်ကို။ အဝိ

ဘက္ကဿ၊ မဝေဘနံအပ်သေးသော၊ ဣမဿဥဒ္ဓေသဿ၊ ဤဥဒ္ဓေသ၏၊
 ဝိတ္ထာရေန၊ အဘျယ်အားဖြင့်၊ အတ္ထံ၊ အနက်ကို၊ ဝိဘဇေယျ၊ ဝေဘနံနှင့်ရာ
 အံနည်း၊ ဣတိ၊ ဤသို့ အဝေါစ၊ သို၏ အာဝဿာကစွာယန၊ ငါ့ရှင်ကစွာယန၊
 တေသံနော၊ ထိုငါတို့အား၊ ဇေဝံဇေသော ပရိဝိတက္ကော၊ ဤသို့သောအကြံ
 သည်။ အဟောသိ၊ ဖြစ်၏၊ ကိံ အဟောသိ၊ အဘယ်သို့ဖြစ်သနည်း၊ အယံ ဝေါ
 မဟာကစွာယနော၊ ဤအရှင်မဟာကစွာသုံးထေရ်ကို၊ သတ္ထုစေဝ၊ မြတ်စွာ
 ထုရားသည်လည်း၊ သံဝဇ္ဇိတော၊ ငြီးပွမ်းအပ်၏၊ ဝိညုနံ၊ ပညာ၊ ရှိကုန်သော။
 သဗြဟ္မစာရိနဉ္စ၊ သီတင်းသုံးဘော် တို့သည်လည်း၊ သတ္ထုပိတော၊ ဥတ္တရိ
 မနုဿာဓမ္မဖြင့် ငြီးပွမ်းအပ်၏၊ အယသ္မာမဟာ ကစွာနော၊ အရှင်မဟာ
 ကစွာသုံးထေရ်သည်၊ ဘဂဝံတော၊ မြတ်စွာထုရားသည်၊ သံဝိက္ကေန၊ အကျဉ်း
 အားဖြင့်၊ ဥဒ္ဓိဋ္ဌဿ၊ ပြုအပ်သော၊ ဝိတ္ထာရေန၊ အကျယ်အားဖြင့်၊ အတ္ထံ၊ အနက်
 ကို၊ အဝိဘက္ကဿ၊ မဝေဘနံအပ်သေးသော၊ ဣမဿဥဒ္ဓေသဿ၊ ဤဥဒ္ဓေသ
 ၏၊ ဝိတ္ထာရေန၊ အဘျယ်အားဖြင့်၊ အတ္ထံ၊ အနက်ကို၊ ဝိဘဇိတံ၊ ဝေဘနံခြင်း
 ဌ၊ ပဟောတိစ၊ ထတ်ကောင်းသည်သာသျှင်လည်း၊ မယံ၊ ငါတို့သည်၊ ယေန
 အကြင်အရပ်၌၊ အာယသ္မာမဟာကစွာယနော၊ အရှင်မဟာကစွာသုံးထေရ်
 သည်။ အတ္ထိ ရှိ၏။ ဘေန ထိုအရှင်မဟာကစွာသုံးထေရ်ရှိရာအရပ်သို့၊ ဥပ
 သင်္ကံ မယျာမ၊ ကပ်ကုန်အံ့၊ ဥပသင်္ကံမိတွာ၊ ကပ်ကုန်ပြီး၍၊ အာယသ္မန္တံမ
 ဟာကစွာယနံ၊ အရှင်မဟာကစွာသုံးထေရ်ကို၊ ဇေမတ္ထံ၊ ထိုအကြောင်း
 ကို၊ ဝိပုတ္တိယျ၊ မ၊ မေးကုန်ရမူကား၊ ယံနုန၊ ကောင်းထေစွာ၊ ဣတိဇေဝံဇေသော
 ပရိဝိတက္ကော။ ဤသို့သောအကြံသည်၊ အဟောသိ၊ ဖြစ်၏၊ အာယသ္မာမဟာ
 ကစွာယနော၊ အရှင်မဟာကစွာသုံးထေရ်သည်။ ဝိဘဇတုန္တံခြင်းဝေဘနံ
 တော်မူပါစေ။ ဣတိ၊ ဤသို့၊ အဝေါစ၊ ယျေ၊ ကပ်ကုန်၏၊ အာဝဿော၊ ငါ့ရှင်
 တို့၊ သေယျာသမိ၊ ဥပမာမည်သည်ကား၊ သာရတ္ထိကော၊ အနှစ်ဖြင့်အလိုရှိ
 သည်ဖြစ်၍။ သာရဂဝေသိ၊ အနှစ်ကိုရှာသော၊ ပုရိသော၊ ယောက်ျားသည်၊
 ဧသာရပရိဒေသနံ၊ အနှစ်ကို သာရှာလျက်၊ စရမာနော၊ တုည့်ပတ်သွားလာ
 သည်ရှိသော်၊ တိဋ္ဌတော၊ ပင်စည် အခက်တို့ဖြင့်ကောင်းစွာ ထည်သော၊
 သာရဝေစော၊ အနှစ်ရှိသော၊ မဟာတော၊ ကြီးစွာသော၊ ရုက္ခဿ၊ သစ်ပင်၏၊
 မူလံ၊ အနှစ်တို့၏ တည်ရာအမြစ်ကို၊ အတိက္ကဓမ္မဝ၊ လွန်၍သာလျှင်၊ ခန္ဓံ၊
 အနှစ်တို့၏ တည်ရာပင်စည်ကို၊ အတိက္ကမ္မ၊ လွန်၍၊ သာခါပထာသေ၊ အနှစ်
 တို့၏ တည်ရာမဟုတ်သောအခက်အရှက်၌၊ သာရံ၊ အနှစ်သာရကို၊ ဗရိယေ
 သိတဗ္ဗံ၊ ရှု မှီးအပ်သည်ကို၊ မညေယျာယတာ၊ အောက်စေ့ သက်သို့။ ဧဝံ

ထထာ၊ ထိုအတူ၊ ဣဒံ သမ္ပဒံ၊ ဤဥပမာနှင့်တူစွာ၊ အာယသ္မန္တာ၊ အရှင်တို့သည်၊ သက္ကရိ အနက်ပြည့်သော ပင်စည်နှင့်တူသော မြတ်စွာထုရားသည်၊ သဗ္ဗုဒ္ဓိဘူဘော၊ ထင်ရှားရှိပါထိုလျက်၊ တံဘဂဝန္တံ၊ ထိုသောကီလေးကုဏ္ဍရာနှင့် ဖြာသော အနှစ်ပြည့်ထော်မူသော မြတ်စွာထုရားကို၊ အတ် သိတွာ၊ လွန်၍၊ အမ္မ အခက်အရှက်နှင့်တူသော ငါတို့အား၊ ဇေမတ္ထံ ထိုအကြောင်းကို၊ ပဋိပုစ္ဆိ ဘဗ္ဗိမေ အပ်၏ဟူ၍၊ မဉ္ဇထ၊ အောက်မေ့ကုန်ထိ၏ ထကား၊ အာဝုဒ္ဓံ၊ ငါ့ရှင်တို့၏၊ ထိုစကားသင့်စွာသောတဂဝါ၊ ထိုမြတ်စွာထုရားသည်၊ ဇာနံ ဇာနုန္တံ၊ သိတော်မူသည်ဖြစ်၍၊ ဇာနာတိ၊ သိတော်မူ၏၊ ပဿံ ပဿန္တော၊ မြင်တော်မူ သည်ဖြစ်၍၊ ပဿတိ၊ မြင်တော်မူ၏၊ စက္ခုဘူတော၊ လူနတ်တို့၏စက္ခု သာဘွယ် ဖြစ်တော်မူ၏၊ ဥာဏဘူတော၊ လူနတ်တို့၏ဥာဏ် သာဘွယ် ဖြစ်တော်မူ၏၊ ဓမ္မဘူတော၊ မတောက်မပြန်သော သဘောအားဖြင့် ဖြစ်တော်မူ၏၊ ဗြဟ္မဘူတော၊ မြတ်သည်ဖြစ်၍ ဖြစ်တော်မူ၏၊ ဝတ္ထာ၊ သစ္စာ ထေးပါးတရားတို့ကို ဟောတော်မူတတ်၏၊ ပဝတ္ထာ၊ သစ္စာထေးပါးတရား တို့ကိုဖြစ်စေတော်မူတတ်၏၊ အတ္ထဿ၊ သစ္စာထေးပါးဟူသော အနက်ကို၊ နိဇ္ဇေတံ၊ ထုတ်၍ပြုတော်မူတတ်၏၊ အမထဿ၊ အမြိုက်နိဗ္ဗာန်ကို၊ ဒါတာ၊ ပေးတော်မူတတ်၏၊ ဓမ္မာသာဝီ၊ ဗောဓိပက္ခိယတရားတို့၏ အရှင်ဖြစ်တော်မူ ၏၊ ထထာဂတော၊ ရှေးထုရားတို့ကဲ့သို့ ကောင်းသောထာမြင်း ရှိတော်မူ၏၊ အာဝုဒ္ဓံ၊ ငါ့ရှင်တို့၊ ယံသတ္ထိ၊ အကြင်အခါ၌၊ မယံ၊ ငါတို့သည်၊ ဘဂဝန္တံ၊ ယေဝ မြတ်စွာထုရားကိုသာလျှင်၊ ဇေမတ္ထံ၊ ထိုဥဒ္ဓေသ၏ အနက်ကို၊ ပဋိပုစ္ဆေယျ၊ မ၊ မေးလျှောက်ကုန်အံ့၊ ဟထာ၊ အကြင်အခြင်းအရာဖြင့်၊ နော၊ ငါတို့အား၊ ဘဂဝါ၊ မြတ်စွာထုရားသည်၊ ဗျာကဓေယျ၊ ဖြေတော်မူရာ၏၊ ထထာ၊ ထိုအခြင်းအရာဖြင့်၊ နံအတ္ထံ၊ ထိုအနက်ကို၊ ဓာရေယျာထ၊ မှတ်ကြ ကုန်ရာ၏၊ သောဉာဓာ၊ အယံကားထာ၊ ထိုအခါသည်ကား၊ ဇေဿ၊ ထိုဟော တော်မူ၍၊ သောအနက်ကိုမှတ်ခြင်း၏၊ ကာယော၊ အခါသည်၊ အဟောသိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ အာဟသ္မာ၊ မဟာကစ္စာယနေ၊ အရှင်မဟာကစ္စည်း မထေရ်သည်၊ အာဟ၊ ဆို၏၊ အာဝုဒ္ဓံ၊ သောကစ္စာနု၊ ငါ့ရှင်ကစ္စာနု၊ အဗ္ဗါ၊ မချွတ် သာလျှင်၊ ဘဂဝါ၊ မြတ်စွာထုရားသည်၊ ဇာနံ ဇာနုန္တံ၊ သိသည်ဖြစ်၍၊ ဇာနာ တိ၊ သိ၏၊ ပဿံ ပဿန္တော၊ မြင်သည်ဖြစ်၍၊ ပဿတိ၊ မြင်၏၊ စက္ခုဘူတော၊ လူနတ်တို့၏စက္ခု သာဘွယ်ဖြစ်တော်မူ၏၊ ဥာဏဘူတော၊ လူနတ်တို့၏ဥာဏ် သာဘွယ် ဖြစ်တော်မူ၏၊ ဓမ္မဘူတော၊ မတောက်မပြန်သော သဘောအားဖြင့် ဖြစ်တော်မူ၏၊ ဗြဟ္မဘူတော၊ မြတ်သည်ဖြစ်၍ ဖြစ်တော်မူ၏၊ ဝတ္ထာ၊ သစ္စာ

လေးပါးတရားတို့ကို ဟောတော်မူတတ်၏။ ပဝတ္ထာ၊ သစ္စာလေးပါးတရား
 တို့ကိုဖြစ်စေတော်မူတတ်၏။ အတ္ထဿ၊ သစ္စာလေးပါးဟူသောအနက်ကို။
 နန္ဒေတာ၊ ထုတ်၍ပြတော်မူတတ်၏။ အမတဿ၊ အမြိုက်နိဗ္ဗာန်ကို၊ ဒါတာ၊
 ပေးတော်မူတတ်၏။ ဓမ္မဿ၊ ဓိ၊ ဗောဓိပက္ခိယတရားတို့၏အရှင်ဖြစ်တော်မူ၏။
 တထာဂတော၊ ရှေးဘုရားတို့ကဲ့သို့ ကောင်းသောလောခြင်း ရှိတော်မူ၏။
 အာဂုဿော၊ ငါ့ရှင်တို့၊ ယံယသ္မိံ၊ ကာလေ၊ အကြင်အခါ၌၊ မယံ၊ ငါတို့သည်၊
 ဘဂဝန္တံ၊ ယော၊ မြတ်စွာ ဘုရားကို သာယျင်၊ တေမတ္ထံ၊ ထိုဥဒ္ဓေသံ၏
 အနက်ကို၊ ပဗ္ဗိယုတ္တေယျာမ၊ မေးချောက်ကုန်အုံး၊ ယထာ၊ အကြင်အခြင်း
 အရာဖြင့်၊ နော၊ ငါတို့အား၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဗျာကဏေယျ၊
 ဖြေတော်မူရ၏။ တထာ၊ ထိုအခြင်းအရာဖြင့်၊ နံအတ္ထံ၊ ထိုအနက်ကို၊ ဓာရေ
 ယျာမ၊ မှတ်ကုန်အုံးသောစေတနာယံ၊ ကာလေ၊ ထိုအခါသည်ကား၊ တေဿ၊
 ထိုဟောတော်မူတိုင်းသော အနက်ကိုမှတ်ခြင် ၏။ ကာလေ၊ အခါသည်။
 အဟောယိ၊ ဖြစ်၏။ အဝိစ၊ စင်စစ်သော်လည်း၊ အာယသ္မာ၊ မဟာကဏ္ဍာ
 ယနေ၊ အရှင်မဟာ ကဏ္ဍည်းမထေရ်သည်။ သတ္တု၊ စေတ၊ မြတ်စွာဘုရား
 သည်သည်း၊ သံဝဏ္ဏိယော၊ မြီးမွမ်းအပ်၏။ ဝိညုနံ၊ ပညာ ရှိကုန်သော၊
 သဗြဟ္မစာရိနဉ္စ၊ သိတင်းသုံးဘွဲ့တို့သည်လည်း၊ သန္တာပိတော၊ ဥတ္တရိ
 မနုဿဓမ္မဖြင့်၊ မွမ်းအပ်၏။ အာယသ္မာမဟာ ကဏ္ဍာယနေ၊ အရှင်မဟာ
 ကဏ္ဍည်း မထေရ်သည်။ ဘဂဝတော၊ မြတ်စွာ ဘုရားသည်။ သံဝိဇ္ဇေန၊
 အကျဉ်းအားဖြင့်၊ ဥဒ္ဓိဋ္ဌဿ၊ ပြအပ်သော၊ ဝိတ္ထာရေန၊ အကျယ်အားဖြင့်၊
 အတ္ထံ၊ အနက်ကို၊ အဝိဘတ္တဿ၊ မဝေဘန်အပ်သေးသော၊ ဣမဿဥဒ္ဓေ
 သဿ၊ ဤဥဒ္ဓေသ၏။ အတ္ထံ၊ အနက်ကို၊ ပိဘဇိတု၊ ဝေဘန်ခြင်းငှါ၊ ပဟော
 တိစ၊ တတ်ကောင်းသည် သာယျင်လည်း၊ အာယသ္မာမဟာကဏ္ဍာယနေ၊
 အရှင်မဟာကဏ္ဍည်း မထေရ် သည်။ အဂရံကတွာ၊ အလေးမပြုမူ၍၊ ပိဘဇ
 တု၊ ခွဲခြမ်းဝေဘန်တော်မူလော့၊ ဣတံ၊ ဤသို့၊ အာယာပိ သု၊ တောင်းပန်ကုန်
 ၏။ အာဂုဿော၊ ငါ့ရှင်တို့၊ ဧတေနယိ၊ ထိုသို့နုလိထ ပြီးကား၊ သုတာထ၊ နဝကြ
 ကုန်၊ သာဓကံ၊ ကောင်းစွာ၊ မနုယိကဏ္ဍေ၊ ယန္တလုံ၊ သွင်းကြကုန်၊ ဘာသိသာ
 မိ၊ ဟောအုံး၊ ဣတံ၊ ဤသို့၊ အာဟာ၊ ဆို၏။ အာဂုဿော၊ ငါ့ရှင်ကဏ္ဍည်းမထေရ်၊
 ဧံသာဓု၊ ကောင်းပြီ၊ ဣတိခေါ၊ ဤသို့လျှင်၊ တေတိက္ခု၊ ထိုရဟန်းတို့သည်၊
 အာယံသ္မတော မဟာကဏ္ဍာယနေဿ၊ အရှင်မဟာကဏ္ဍည်း မထေရ်အား၊
 ပစ္စယောသယံ၊ ဝန်ခံကုန်၏။ အာယသ္မာမဟာကဏ္ဍာယနေ၊ အရှင်မကဏ္ဍည်း
 မထေရ်သည်။ တေဝစနံ၊ ဤစကားကို၊ အဝေါစ၊ ဆို၏။ ကိံအဝေါစ၊

အဘယ်သို့ဆိုသနည်း၊ အာဂုဏေ၊ ငါ့ရှင်တို့၊ ခေါ၊ စင်စစ်၊ ဘဂဝါ၊ မြတ်စွာ
 တရားသည်၊ နေ၊ ငါတို့အား။ သံဝိက္ခေန၊ အကျဉ်းအားဖြင့်၊ ယံဥဒ္ဓေသံ၊
 အကြင်ဥဒ္ဓေသံကို ဥဒ္ဓိသိတွာ၊ ပြတော်မူ၍၊ ဝိတ္ထာရေန၊ အကျယ်အားဖြင့်၊
 အတ္ထံ၊ အနက်ကို၊ အဝိဘဏ္ဍိတွာ၊ မဝေဘန်မူ၍၊ အာသနာ၊ နေရာ၊ ဥဋ္ဌာယ၊
 ထ၍၊ ဝိဟာရံ၊ ဝန္တကုဋိတိုက်ထော်တွင်းသို့၊ ပဝိဇ္ဇော၊ ဝင်ထော်မူ၍၊ ဝိက္ခု၊
 ရာန်း၊ ယထောနိဒါနံ ယသ္မိံနဒါနေ၊ အကြင် အကြောင်းသည်၊ သတံ၊
 ရှိသော်၊ ဝုရိသံ၊ သတ္တဝါကို၊ ပပဉ္စသညာသင်္ခါ၊ ထဏှာ မာန ဗဒ္ဓိတည်း
 ဟူသောပပဉ္စတရား သုံးပါးတို့နှင့်ယှဉ်သော သညာအရတို့သည်၊ သရဒါ
 စရန္တိ၊ ထွမ်းချီး၍ဖြစ်ကုန်၏၊ ဧတ္ထထေသ္မိံကာရေ၊ ထိုထဆဲနှစ်ပါးသော
 အာဟာရဟူသော အကြောင်းတွင်၊ ဧကေကာယထေနံ၊ ထုရသောအာ
 ဟတနံသည်၊ တဏှာယ၊ တဏှာသည်၊ အဘိနန္ဒိတဗ္ဗံ၊ အလွန်နှစ်သက်အပ်
 ၍ (ပ) ဧတ္ထ၊ ဤထဆဲနှစ်ပါးသောအာဟာရတို့၌၊ ပါပကာ၊ ယုတ်မာကုန်
 သော၊ အကုသလ၊ အကုသိုလ် ဖြစ်ကုန်သော၊ ဧတေဓမ္မာ၊ ထိုထရားတို့
 သည်၊ အပရိသေသာ၊ အကြွင်းမဲ့၊ နိရုဇ္ဈန္တံ၊ ချုပ်ကုန်၏၊ ဣတိ၊ ဤသို့၊ အဝေ၊
 ဆို၏၊ အာဂုဏေ၊ ငါ့ရှင်တို့၊ ခေါ၊ စင်စစ်၊ အတံ၊ ငါသည်၊ ဘဂဝတော၊ မြတ်
 စွာတရား၏၊ သံဝိက္ခေန၊ အကျဉ်းအားဖြင့်၊ ဥဒ္ဓိဋ္ဌဿ၊ ပြအပ်သော၊ ဝိတ္ထာရေန
 အကျယ်အားဖြင့်၊ အတ္ထံ၊ အနက်ကို၊ အဝိဘဏ္ဍိတွာ၊ မဝေဘန်အပ်သေးသော
 ဣမသဉ္စဒ္ဓေသဿ၊ ဤဥဒ္ဓေသ၏၊ ဧဝံ၊ ဤသို့၊ ဝိတ္ထာရေန၊ အကျယ်အားဖြင့်၊
 အတ္ထံ၊ အနက်ကို၊ အာဇာနာမိ၊ သိ၏၊ အာဂုဏေ၊ ငါ့ရှင်တို့၊ စက္ခု၊ စက္ခု
 ပဿာဒကိုလည်းကောင်း၊ ရူပေ၊ ရူပါရုံတို့ကို လည်းကောင်း၊ ပဋုစ္စ၊ စွဲ၍၊
 စက္ခုဝိညာဏံ၊ စက္ခုဝိညာဉ်သည်၊ ဥပ္ပဇ္ဇတိ၊ ဖြစ်၏၊ တိဏ္ဍိ၊ စက္ခုပဿာဒရူပါ
 ရုံစက္ခုဝိညာဉ်ဟူသောသုံးပါးတို့၏၊ သင်္ဂတိပသော၊ ပေါင်းဆုံးကြောင်းဖြစ်
 သောပဿသည်၊ ဥပ္ပဇ္ဇတိ၊ ဖြစ်၏၊ ဖဿပစ္စယာ၊ ဖဿဟူသော အကြောင်း
 ကြောင့်၊ ဝေဒနာ၊ ဝေဒနာသည်၊ ဥပ္ပဇ္ဇတိ၊ ဖြစ်၏၊ သာဝေဒနာ၊ ထိုဝေဒနာ
 သည်၊ ယံအာရမ္မဏံ၊ အကြင်အာရုံကို၊ ဝေဒေတိ၊ ခံစား၏၊ တံအာရမ္မဏံ၊
 ထိုအာရုံကို၊ ယာသညာ၊ အကြင်သညာသည်၊ သံဇာနာတိ၊ သိ၏၊ သာသညာ၊
 ထိုသညာသည်၊ ယံအာရမ္မဏံ၊ အကြင်အာရုံကို၊ သံဇာနာတိ၊ သိ၏၊ တံ
 အာရမ္မဏံ၊ ထိုအာရုံကို၊ ဝိတက္ကေတိ၊ ကြံ၏၊ ယံအာရမ္မဏံ၊ အကြင်အာရုံကို၊
 ဝိတက္ကေတိ၊ ကြံ၏၊ တံအာရမ္မဏံ၊ ထိုအာရုံကို၊ ပပဉ္စေတိ၊ ချဲ့၏၊ ယံအာရမ္မဏံ၊
 အကြင်အာရုံကို၊ ပပဉ္စေတိ၊ ချဲ့၏၊ ဝိက္ခု၊ ရဟန်း၊ ဇုထောနိဒါနံ၊ ထိုစက္ခု
 ရူပါရုံဝေသာ အဇ္ဈတ္တိ ကာယတန ဗာဟိရာယတန ဟူသော အကြောင်း

ကြောင့် ပုဂံသံ၊ ပုဂံလင်ကို။ အတိတာနာဂတပစ္စုပ္ပန်သု၊ အတိတ်အနာဂတ်
 ပစ္စုပ္ပန်ကာလတို့၌ဖြစ်ကုန်သော၊ စက္ခုဝိညာဉ်ယေယုသု၊ စက္ခုဝိညာဉ်၏အာရုံ
 ဖြစ်ကုန်သော၊ ရူပေယု၊ ရူပါရုံတို့၌၊ ပပဉ္စသညာသင်္ခါ၊ တဏှာမာနဒိဋ္ဌိတည်း
 ဟူသောပပဉ္စတရားသုံးပါးတို့နှင့် ဟူဉ်သောသညာအရကို၊ သရဒါစရန္တိ၊
 ဣင်းရိုးနှစ်စက်ကုန်၏၊ အာဂုဿော၊ ငါ့ရှင်တို့၊ သောတဉ္စ၊ သောတပဿဒကို
 လည်းကောင်း၊ သဒ္ဓေစ၊ သဒ္ဓါရုံတို့ကို လည်းကောင်း၊ ပဒိုဂ္ဂ၊ စွဲ၍၊ သောတ
 ဝိညာဉ်၊ သောတဝိညာဉ်သည်၊ ဥပ္ပဇ္ဇတိ၊ ဖြစ်၏၊ (ပ)၊ အာဂုဿော၊ ငါ့ရှင်တို့၊
 စာနုဉ္စ၊ စာနုပဿဒကိုလည်းကောင်း၊ ဂန္ဓေစ၊ ဂန္ဓာရုံတို့ကိုလည်းကောင်း၊
 ပဒိုဂ္ဂ၊ စွဲ၍၊ စာနုဝိညာဉ်၊ စာတဝိညာဉ်သည်၊ ဥပ္ပဇ္ဇတိ၊ ဖြစ်၏၊ အာဂုဿော၊
 ငါ့ရှင်တို့၊ ဇိဝံစ၊ ဇိဝါပဿဒကိုလည်းကောင်း၊ ရသေစ၊ ရသေ့ရုံတို့ကိုလည်း
 ကောင်း၊ ပဒိုဂ္ဂ၊ စွဲ၍၊ ဇိဝါဝိညာဉ်၊ ဇိဝါဝိညာဉ်သည်၊ ဥပ္ပဇ္ဇတိ၊ ဖြစ်၏၊ အာဂု
 ဝေ၊ ငါ့ရှင်တို့၊ ကာယဉ္စ၊ ကာယပဿဒကိုလည်းကောင်း၊ ဖောဋ္ဌဗ္ဗေစ၊
 ဖောဋ္ဌဗ္ဗာရုံ ကိုလည်းကောင်း၊ ပဒိုဂ္ဂ၊ စွဲ၍၊ ကာယဝိညာဉ်၊ ကာယ ဝိညာဉ်
 သည်၊ ဥပ္ပဇ္ဇတိ၊ ဖြစ်၏၊ အာဂုဿော၊ ငါ့ရှင်တို့၊ မနုဉ္စ၊ ဘဝင်္ဂဝိတ်ကံလည်း
 ကောင်း၊ ဝေဗ္ဗေစ၊ တေဘုဗ္ဗက ဝေဗ္ဗတည်းဟူသောဝေဗ္ဗာရုံတို့ကိုလည်းကောင်း၊
 ပဒိုဂ္ဂ၊ စွဲ၍၊ မနောဝိညာဉ်၊ အာဝဇ္ဇန်းဇေ၊ ဟုဆိုအပ်သောမနောဝိညာဉ်သည်
 ဥပ္ပဇ္ဇတိ၊ ဖြစ်၏၊ တိဏှံ၊ ဘဝင်္ဂဝေဗ္ဗာရုံအာဝဇ္ဇန်းဇေ ဟူသောသုံးပါးတို့၏၊
 သင်္ဂတိပသော၊ ပေါင်းခြင်းကြောင့်ဖြစ်သောဖဿသည်၊ ဥပ္ပဇ္ဇတိ၊ ဖြစ်၏၊
 ဖဿပစ္စယာ၊ ဖဿဟူသောအကြောင်းကြောင့်၊ ဝေဒနာ၊ ဝေဒနာသည်၊
 ဥပ္ပဇ္ဇတိ၊ ဖြစ်၏၊ သာဝေဒနာ၊ ထိုဝေဒနာသည်၊ ယံအာရမ္မဏံ၊ အကြင်အာရုံ
 ကို၊ ဝေဒေတိ၊ ခံစား၏၊ တံအာရမ္မဏံ၊ ထိုအာရုံကို၊ ယာသညာ၊ အကြင်
 သညာသည်၊ သံဇာနာတိ၊ ကောင်းစွာ သိ၏၊ သာသညာ၊ ထိုသညာသည်၊
 ယံအာရမ္မဏံ၊ အကြင်အာရုံကို၊ သံဇာနာတိ၊ ကောင်းစွာ သိ၏၊ ထံအာရမ္မဏံ
 ထိုအာရုံကို၊ ဝိတုက္ကေတိ၊ ကြံ၏၊ ယံအာရမ္မဏံ၊ အကြင်အာရုံကို၊ ဝိတုက္က
 ဣ၊ ကြံ၏၊ တံအာရမ္မဏံ၊ ထိုအာရုံကို၊ ပပဉ္စေတိ၊ ရှေ့၏၊ ယံအာရမ္မဏံ၊ အကြင်
 အာရုံကို၊ ပပဉ္စေတိ၊ ရှေ့၏၊ ဘိက္ခု၊ ရဟန်း၊ တထောနိဒါနံ၊ ထိုစက္ခုရူပါရုံ
 စသော အတ္တတ္တိကာယတန ဗာဟိရုယတနဟူသော အကြောင်းကြောင့်၊
 ပုဂံသံ၊ ပုဂံလင်ကို။ အတိတာနာဂတပစ္စုပ္ပန်သု၊ အတိတ်အနာဂတ်ပစ္စုပ္ပန်
 ကာလတို့၌ဖြစ်ကုန်သော၊ မနောဝိညာဉ်ယေယုသု၊ မနောဝိညာဉ်၏ အာရုံဖြစ်ကုန်
 သော၊ ဝေဗ္ဗေသု၊ တေဘုမ ဝေဗ္ဗတည်းဟူသောဝေဗ္ဗာရုံတို့၌၊ ပပဉ္စသညာသင်္ခါ
 တဏှာမာနဒိဋ္ဌိတည်းဟူသောပပဉ္စတရားသုံးပါးတို့နှင့် ဟူဉ်သောသညာ

အရတို့သည်။ သရဒါရေန္တိ။ ဣမ်းရိးနှိပ်စက်ကုန်၏။ အာဂုဿော။ ငါ့ရှင်တို့၊
 သောပုဂ္ဂလော။ ထိုပုဂ္ဂိုလ်သည်။ ဝတ။ စင်စစ်၊ စက္ခုဗ္ဗိ။ စက္ခုပသာဒသည်။
 သတိ။ ရှိသော်၊ ရူပေ။ ရူပါရုံသည်။ သတိ။ ရှိသော်၊ စက္ခုဗိညာဏေ။ စက္ခု
 ဝိညာဉ်သည်။ သတိ။ ရှိသော်၊ ဖဿပညတ္တိ။ ဖဿဟူသောပညတ်ခြင်းကို၊
 ပညာပေဿတိ။ သိစေလတ္တံ့။ ဣတိ။ ဤသို့။ ဇေတံဋ္ဌာနံ။ ထိုအကြောင်းသည်။
 ဝိဇ္ဇတိ။ ရှိ၏။ ဖဿပညတ္တိယာ။ ဖဿဟူသောပညတ်သည်။ သတိ။ ရှိသော်။
 ဝေဒနာပညတ္တိ။ ဝေဒနာဟူသောပညတ်ခြင်းကို၊ ပညာပေဿတိ။ သိစေ
 လတ္တံ့။ ဣတိ။ ဤသို့။ ဇေတံဋ္ဌာနံ။ ထိုအကြောင်းသည်။ ဝိဇ္ဇတိ။ ရှိ၏။ ဝေဒနာ
 ပညတ္တိ ယာ။ ဝေဒနာဟူသောပညတ်သည်။ သတိ။ ရှိသော်။ သညာပညတ္တိ။
 သညာဟူသောပညတ်ခြင်းကို၊ ပညာပေဿတိ။ သိစေလတ္တံ့။ ဣတိ။ ဤသို့။
 ဇေတံဋ္ဌာနံ။ ထိုအကြောင်းသည်။ ဝိဇ္ဇတိ။ ရှိ၏။ သညာပညတ္တိယာ။ သညာ
 ဟူသောပညတ်သည်။ သတိ။ ရှိသော်။ ဝိတက္ကပညတ္တိ။ ဝိတက္ကဟူသော
 ပညတ်ခြင်းကို၊ ပညာပေဿတိ။ သိစေလတ္တံ့။ ဣတိ။ ဤသို့။ ဇေတံဋ္ဌာနံ။ ထိုအ
 ကြောင်းသည်။ ဝိဇ္ဇတိ။ ရှိ၏။ ဝိတက္ကပညတ္တိယာ။ ဝိတက်ဟူသောပညတ်
 သည်။ သတိ။ ရှိသော်။ ပဝဠသညာသင်္ခါ။ သရဒါရေဇာပညတ္တိ။ ထဏှာ
 မာနဒိဋ္ဌိ။ ဤနှင့်ဟုတ်သော သညာအရတို့၏နှိပ်စက်ခြင်းဟူသော ပညတ်ကို၊
 ပညာပေဿတိ။ သိစေလတ္တံ့။ ဣတိ။ ဤသို့။ ဇေတံဋ္ဌာနံ။ ထိုအကြောင်းသည်။
 ဝိဇ္ဇတိ။ ရှိ၏။ အာဂုဿော။ ငါ့ရှင်တို့။ ဝတ။ စင်စစ်၊ သောပုဂ္ဂလော။ ထိုပုဂ္ဂိုလ်
 သည်။ သောတဗ္ဗိ။ သောတပသာဒသည်။ သတိ။ ရှိသော်။ သန္ဓေသဒ္ဓါရုံ
 သည်။ သတိ။ ရှိသော်။ (လ)။ ဗာနုတ္တိ။ ဗာနုပသာဒသည်။ သတိ။ ရှိသော်။
 ဝန္ဓေကန္ဓာရုံသည်။ သတိ။ ရှိသော်။ ဇိဝှိယ။ ဇိဝှိပသာဒသည်။ သတိ။ ရှိသော်။
 ရဿ။ ရဿာရုံသည်။ သတိ။ ရှိသော်။ ကာယဗ္ဗိ။ ကာယပသာဒသည်။ သတိ။
 ရှိသော်။ ဖေဋ္ဌဗ္ဗေ။ ဖေဋ္ဌဗ္ဗာရုံသည်။ သတိ။ ရှိသော်။ မိနုတ္တိ။ တင်စိတ်သည်။
 သတိ။ ရှိသော်။ ဓမ္မေတေတုမကတနာယုဆိုအပ်သောဓမ္မာရုံသည်။ သတိ။
 ရှိသော်။ မနောဝိညာဏေ။ မနောဝိညာဉ်သည်။ သတိ။ ရှိသော်။ ဖဿပညတ္တိ။
 ဖဿဟူသောပညတ်ခြင်းကို၊ ပညာပေဿတိ။ သိစေလတ္တံ့။ ဣတိ။ ဤသို့။
 ဇေတံဋ္ဌာနံ။ ထိုအကြောင်းသည်။ ဝိဇ္ဇတိ။ ရှိ၏။ ဖဿပညတ္တိယာ။ ဖဿဟူသော
 ပညတ်သည်။ သတိ။ ရှိသော်။ ဝေဒနာပညတ္တိ။ ဝေဒနာဟူသောပညတ်ခြင်း
 ကို၊ ပညာပေဿတိ။ သိစေလတ္တံ့။ ဣတိ။ ဤသို့။ ဇေတံဋ္ဌာနံ။ ထိုအကြောင်း
 သည်။ ဝိဇ္ဇတိ။ ရှိ၏။ ဝေဒနာပညတ္တိယာ။ ဝေဒနာဟူသောပညတ်သည်။ သတိ။
 ရှိသော်။ ပညာပညတ္တိ။ ပညာဟူသော ပညတ်ခြင်းကို၊ ပညာ ပေဿတိ။

သိစေလတ္တံ့။ ဣတိ၊ ဤသို့၊ ဇေတံဋ္ဌာနံ၊ ထိုအကြောင်းသည်။ ဝိဇ္ဇတိ၊ ရှိ၏။ သညာ
ပညာက္ခိယာ၊ သညာဟူသောပညတ်သည်။ သတိ၊ ရှိသော်။ ဝိတက္ကပညတ္တိံ၊
ဝိတက်ဟူသောပညတ်ခြင်းကို။ ပညာပေဿတိ၊ သိစေလတ္တံ့။ ဣတိ၊ ဤသို့၊
ဇေတံဋ္ဌာနံ၊ ထိုအကြောင်းသည်။ ဝိဇ္ဇတိ၊ ရှိ၏။ ဝိတက္ကပညတ္တိယာ၊ ဝိတက်
ဟူသော ပညတ်သည်။ သတိ၊ ရှိသော်။ ပပဉ္စသညာ သင်္ခါသရဒါ စရတ
ပညတ္တိံ၊ တဏှာမာနဒိဋ္ဌိ နှိနှိုင်းယှဉ်သော သညာအစု နှစ်ခုစီ နှိပ်စက်ခြင်းဟူ
သောပညတ်ကို၊ ပညာပေဿတိ၊ သိစေလတ္တံ့။ ဣတိ၊ ဤသို့၊ ဇေတံဋ္ဌာနံ၊ ထို
အကြောင်းသည်။ ဝိဇ္ဇတိ၊ ရှိ၏။ အာဝုဒ္ဓာယာ၊ ငါ့ရှင်တို့။ ဝတ၊ စင်စစ်။ သော
ပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။ စက္ခုသိ၊ စက္ခုပဿာဒသည်။ အသတိ၊ မရှိသော်။
ဣပေ၊ ဣပါရုံသည်။ အသတိ၊ မရှိသော်။ စက္ခုဝိညာဏေ၊ စက္ခုဝိညာဉ်သည်။
အသတိ၊ မရှိသော်။ ဗယာပညတ္တိံ၊ ဗယာဟူသောပညတ်ခြင်းကို။ ပညာ
ပေဿတိ၊ သိစေလတ္တံ့။ ဣတိ၊ ဤသို့၊ ဇေတံဋ္ဌာနံ၊ ထိုအကြောင်းသည်။ နဝိဇ္ဇတိ၊
မရှိ။ ဗယာပညတ္တိယာ၊ ဗယာဟူသောပညတ်သည်။ အသတိ၊ မရှိသော်။ ဝေဒ
နာပညတ္တိံ၊ ဝေဒနာဟူသောပညတ်ခြင်းကို၊ ပညာပေဿတိ၊ သိစေလတ္တံ့။
ဣတိ၊ ဤသို့၊ ဇေတံဋ္ဌာနံ၊ ထိုအကြောင်းသည်။ နဝိဇ္ဇတိ၊ မရှိ။ ဝေဒနာပညတ္တိယာ၊
ဝေဒနာဟူသောပညတ်သည်။ အသတိ၊ မရှိသော်။ သညာပညတ္တိံ၊ သညာ
ဟူသောပညတ်ခြင်းကို၊ ပညာပေဿတိ၊ သိစေလတ္တံ့။ ဣတိ၊ ဤသို့၊ ဇေတံဋ္ဌာ
နံ၊ ထိုအကြောင်းသည်။ နဝိဇ္ဇတိ၊ မရှိ။ သညာပညတ္တိယာ၊ သညာဟူသော
ပညတ်သည်။ အသတိ၊ မရှိသော်။ ဝိတက္ကပညတ္တိံ၊ ဝိတက်ဟူသောပညတ်
ခြင်းကို၊ ပညာပေဿတိ၊ သိစေလတ္တံ့။ ဣတိ၊ ဤသို့၊ ဇေတံဋ္ဌာနံ၊ ထိုအကြောင်း
သည်။ နဝိဇ္ဇတိ၊ မရှိ။ ဝိတက္ကပညတ္တိယာ၊ ဝိတက်ဟူသော ပညတ်သည်။ အ
သတိ၊ မရှိသော်။ ပပဉ္စသညာ သင်္ခါသရဒါ စရတပညတ္တိံ၊ တဏှာမာနဒိဋ္ဌိနှင့်
ယှဉ်သော သညာအစု နှစ်ခုစီ နှိပ်စက်ခြင်းဟူသောပညတ်ကို။ ပညာပေဿ
တိ၊ သိစေလတ္တံ့။ ဣတိ၊ ဤသို့၊ ဇေတံဋ္ဌာနံ၊ ထိုအကြောင်းသည်။ နဝိဇ္ဇတိ၊ မရှိ။
ဇာဝုဒ္ဓာယာ၊ ငါ့ရှင်တို့။ ဝတ၊ စင်စစ်။ သောပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။ သော
တသိ၊ သောတပဿာဒသည်။ အသတိ၊ မရှိသော်။ သဗ္ဗေသဒ္ဓါရုံသည်။ အသ
တိ၊ မရှိသော်။ (ပ)။ ဇာနသိ၊ ဇာနပဿာဒသည်။ အသတိ၊ မရှိသော်။ ဝဇ္ဇေ
ဂန္ဓာရုံသည်။ အသတိ၊ မရှိသော်။ ဇိဝှိယ၊ ဇိဝှိပဿာဒသည်။ အသတိ၊ မရှိ
သော်။ ရံသေ၊ ရံသာရုံသည်။ အသတိ၊ မရှိသော်။ ကာယသိ၊ ကာယပဿာဒ
သည်။ အသတိ၊ မရှိသော်။ ဖေါဋ္ဌဗ္ဗေ၊ ဖေါဋ္ဌဗ္ဗာရုံသည်။ အသတိ၊ မရှိသော်။
မနသိ၊ ဘဝင်ပိတ်သည်။ အသတိ၊ မရှိသော်။ ဓမ္မေ၊ ဓမ္မာရုံသည်။ အသတိ။

ဝိတ္ထာရေန၊ အကျယ်အားဖြင့်၊ အတ္ထံ၊ အနက်ကို၊ အဝိတတ္ထံ၊ မဝေတနံ အဝိတော၊ အကျယ်အားဖြင့်၊ အတ္ထံ၊ အနက်ကို၊ အာဇာနာမိ၊ သိ၏။ အာယသ္မိန္ဒြေ၊ အရှင်တို့၊ ထုဋ္ဌေ၊ အရှင်တို့သည်၊ အာကင်္ခမာနာစပန၊ အလိုရှိကုန်မူကား၊ တဂဇန္တံယေဝ၊ မြတ်စွာဘုရားကိုသာလျှင်၊ ဥပသင်္ကမိတွာ၊ ကပ်၍၊ ဧတမတ္ထံ၊ ထိုဥဒ္ဓေသ၏အနက်ကို၊ ပဋိပုဋ္ဌေယျာထ၊ မေးထေကုန် ယထာ၊ အကြင်အခြင်းအရာဖြင့် နော၊ ငါတို့အား၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဗျာကရောတိ၊ ဖြေကြားထော်မူ၏။ တထာ၊ ထိုအခြင်းအရာဖြင့်၊ နံအတ္ထံ၊ ထိုအနက်ကို၊ ဝေရေယျာထ ဌတံ၊ ကြကုန်လော၊ ဣတိ၊ ဤသို့။ အာဟ၊ ဆို၍၊ အာထခေါ၊ ထိုအခါ၌၊ တေထိက္ခူ၊ ထိုရဟန်းတို့သည်။ အာယံသ္မိန္ဒြေ၊ မဟာကမ္မာ ယနဿ၊ အရှင်မဟာကမ္မည်း ထေရ်၏။ ဘာထိတံ၊ ဟောထော် မူအပ်သော တရားထော်ကို၊ အဘိနန္ဒိတွာ၊ အလွန်နှစ်သက်၍၊ အနုမောဒိတွာ၊ ဝမ်းမြောက်၍၊ အာသနာ၊ နေရာမှ ဥဋ္ဌာယ၊ ထ၍၊ ယေန၊ အကြင်အရပ်၌၊ ဘဂဝါ၊ မြတ်စွာဘုရားသည်။ အတ္ထိ ရှိဘာမူ၏၊ တေန၊ ထိုမြတ်စွာဘုရားရှိထော်မူရာ အရပ်သို့၊ ဥပသင်္ကမိ သု၊ ကပ်ကြကုန်၏။ ဥပသင်္ကမိတွာ၊ ကပ်ကြကုန်ပြီး၍၊ ဘဂဝန္တံ၊ မြတ်စွာဘုရားကို၊ အဘိဝါဒေတွာ၊ ရိုသေစွာရှိခိုး၍၊ ဧတမန္တံ၊ သင့်တင့်ထောက်ပတ်သောအရပ်၌၊ နိသိန္ဒါသု၊ ထိုင်နေကြကုန်၏။ ဧတမန္တံ၊ သင့်တင့်ထောက်ပတ်သောအရပ်၌၊ နိသိန္ဒါခေါ၊ ထိုင်နေကုန်ပြီးသော။ တေထိက္ခူ၊ ထိုရဟန်းတို့သည်။ ဘဂဝန္တံ၊ မြတ်စွာဘုရားကို၊ ဧထံဝစနံ၊ ထိုစကားကို၊ အဝေါရံ၊ ယျောက်ကြကုန်၏။ ဣံ၊ အဝေါရံ၊ အဘယ်သို့ယျောက်ကြကုန်သနည်း။ ဘန္တေ၊ မြတ်စွာဘုရား၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ နော၊ အကျွန်ုပ်တို့အား၊ သံဝိဒတ္တန၊ အကျဉ်းအားဖြင့်၊ ယံဥဒ္ဓေသံ၊ အကြင်ဥဒ္ဓေသကို၊ ဥဒ္ဓိသိတွာ၊ ပြုထော်မူ၍၊ ဝိတ္ထာရေန၊ အကျယ်အားဖြင့်၊ အတ္ထံ၊ အနက်ကို၊ အဝိတတ္ထံ၊ မခွဲခြမ်းမဝေတနံမူ၍၊ အာသနာ၊ နေရာမှ၊ ဥဋ္ဌာယ၊ ထထော်မူ၍၊ ဝိဟာရံ၊ နန္ဒကုမ္ပိ တိုက်ခေတ်တွင်းသို့၊ ပဝိဋ္ဌော၊ ဝင်ထော်မူ၏။ ဣက္ခူ၊ ရဟန်း၊ ယထောနိဒါယသိန္ဒါ၊ နိဒါနော၊ အကြင်အကြောင်းသည်၊ သတိ၊ ရှိသော်၊ ပုဂိသံ၊ ပဋိညာဉ်သုံးပါးကင်းသောပုဂ္ဂိုလ်ကို၊ ပပဉ္စသညာသင်္ခါ၊ တဗျာမာနဒိဋ္ဌိတို့နှင့်ယှဉ်သောသညာအရတို့သည်။ သမုဒါစရန္တိ၊ ဣမ်းရိုးနှိပ်စက်ကုန်၏။ ဧတ္ထ ဧဘတ္ထိံ၊ ကာရထော၊ ထိုတဆဲ နှစ်ပါးသော အာယတန ဟူသောအကြောင်းတွင်၊ ဧကေကာယတနံ၊ ထရုသောအာယတနသည်၊ ထဗျာယ၊ ထဗျာသည်။ အဘိနန္ဒိတဗ္ဗံ၊ အလွန်နှစ်သက်အပ်သည်။ စေနတ္ထိံ၊ အကယ်၍

မရှိသည်ဖြစ်အံ့။ (ပ) ဧတ္ထံ၊ ဤတဆဲ့နှစ်ပါးသော အာယတနတို့၌၊ ပါပကာ၊ ယုတ်မာကုန်သော၊ အကုသလဝ၊ အကုသိုလ်ဖြစ်ကုန်သော၊ ဧထေဗ္ဗော၊ ထိုတရားတို့သည်၊ အပရိသေသ၊ အကြွင်းမဲ့ နိရုဇ္ဈန္တိ၊ ချုပ်ကုန်၏။ ဣတိ၊ ဤသို့။ အဂေါစ၊ ဆို၏။ တန္တ မြတ်စွာတရား၊ တေသံနော၊ အမှာကံ။ ထိုအကျွန်ုပ်တို့အား၊ ဘဂဝတော၊ မြတ်စွာတရားသည်။ အစိရပဏ္ဏန္တဿ၊ ကြွတော်မူ၍ မကြာမြင့်မီ၊ ဧတံသော၊ မရိဝိတက္ကော၊ ဤသို့သော အကြံသည်။ အဟေသေ၊ ဖြစ်၏။ ကိံ၊ အဟောသိ၊ အတယ်သို့ဖြစ်သနည်း။ အာဂုသော၊ ငါ့ရှင်တို့၊ ခေါ၊ စင်စစ်၊ နော၊ ငါတို့အား၊ ဘဂဝါ၊ မြတ်စွာတရားသည်။ သံဝိတ္တေန၊ အကျဉ်းအားဖြင့်၊ ဥဒ္ဓေသံ၊ ဥဒ္ဓေသကို၊ ဥဒ္ဓိသိတွာ၊ ပြု၍၊ ဝိတ္တာ၊ ရေန၊ အကျယ်အားဖြင့်၊ အတ္ထံ၊ အနက်ကို၊ အဝိဘဇိတွာ၊ မဝေတန်မူ၍၊ အာသနာ၊ နေရာမှ၊ ဥဋ္ဌာယ၊ ထ၍၊ ဝိဘာရံ၊ ဝန္တကုဋိုတိုက်တော်တွင်းသို့၊ ပဝိဇ္ဇော၊ ဝင်ထော်မူ၏။ သိက္ခ၊ ရဟန်း၊ ယေတော၊ နဒါနံ၊ သတ္တိံ၊ နိဒါနော၊ အကြင်အကြောင်းသည်။ သတိ၊ ရှိသော်၊ ဝရိသံ၊ ပရိညာဉ်သုံးပါးတင်းသော၊ ဝုတ္တိ၊ လ်ကို၊ ပပဏ္ဍသညာ၊ သင်္ခါ၊ ဝဏ္ဏာမာ၊ နဒိဋ္ဌိ၊ နိဋ္ဌိနှင့်ယှဉ်သောသညာအရ၊ ဘိက္ခုသည်။ သရဒါစရန္တိ၊ ဣမ်းရိုး၍နှိပ်စက်ကုန်၏။ ဧတ္ထေတံသို့၊ ကာရဏော၊ ထိုတဆဲ့နှစ်ပါးသော အာယတနဟူသော အကြောင်းတွင်၊ ဧထေကာယတနံ၊ ဝေချသော အာယတနသည်။ တဏှာယ၊ တဏှာသည် အဘိနန္ဒိ၊ သဗ္ဗံ၊ အလွန်နှစ်သက်အပ်သည်။ မာနေန၊ မာနသည်၊ အဘိ၊ ဒိသဗ္ဗံ၊ ငါငါဟုဆိုအပ်သည်။ ဒိဋ္ဌိယာ၊ ဒိဋ္ဌိသည်။ အဇ္ဈော၊ သိတဗ္ဗံ၊ အပြီးသို့ ရောက်၍ သူအပ်သည်။ စေနတ္ထိ၊ အကယ်၍ မရှိသည်ဖြစ်အံ့။ ဧသောဧသောဝေနတ္ထိဘဝကရော၊ ဤမရှိသည်၏အဖြစ်ကိုပြုတတ်သော အရိယမဂ်သည်။ ရာဂါနူသယာနံ၊ ရာဂါနူသယတို့၏။ အန္တော၊ အဆုံးတည်း။ ဧသေဝဧသောဝေနတ္ထိဘဝကရော၊ ဤမရှိသည်၏အဖြစ်ကိုပြုတတ်သော အရိယမဂ်သည်။ ပဒုဗ္ဗာနူသယာနံ၊ ပဒုဗ္ဗာနူသယတို့၏။ အန္တော၊ အဆုံးတည်း။ ဧသေဝဧသောဝေနတ္ထိဘဝကရော၊ ဤမရှိသည်၏အဖြစ်ကိုပြုတတ်သော အရိယမဂ်သည်။ ဒိဋ္ဌာနူသယာနံ၊ ဒိဋ္ဌာနူသယတို့၏။ အန္တော၊ အဆုံးတည်း။ ဧသေဝဧသောဝေနတ္ထိဘဝကရော၊ ဤမရှိသည်၏အဖြစ်ကိုပြုတတ်သော အရိယမဂ်သည်။ မာနာနူသယာနံ၊ မာနာနူသယတို့၏။ အန္တော၊ အဆုံးတည်း။ ဧသေဝဧသောဝေနတ္ထိဘဝကရော၊ ဤမရှိသည်၏အဖြစ်ကိုပြုတတ်သော အရိယမဂ်သည်။ ဘဝရာဂါနူသယာနံ၊ ဘဝရာဂါ

နုသယတို့၏အန္တောအဆုံးတည်း၊ ဇေယဝဇေယောဝေနုတ္တိ ဘာဝကရော၊
 ဤမရှိသည်၏အဖြစ်ကိုပြုတတ်သော အရိယမဂ်သည်။ အဝိဇ္ဇာနုသယာနံ၊
 အဝိဇ္ဇာနုသယတို့၏အန္တောအဆုံးတည်း၊ ဇေယဝဇေယောဝေ နုတ္တိဘာဝ
 ကရော၊ ဤမရှိသည်၏အဖြစ်ကို ပြုတတ်သောအရိယမဂ်သည်။ ဒဏ္ဍာဒါန
 သတ္တာဒါန ကလဟာဝိဝါဒ တုဝံတုဝံ ပေသုညရသာဝါဒါနံ။ တုတ်ထွန်တံ
 ကိုစွဲထမ်းသုံးသပ်ကြောင်းစေတနာ ဝေးထက်နက်ကိုသုံးသပ်ကြောင်းစေ
 တနာငြင်းခုံခြင်းအထူးထူးအပြားအပြားဆိုခြင်း သင်သင်နင်နင်ဟုဆိုသော
 စကားရုံးချောသောစကား၊ မဟုတ်မမှန်သောစကားတို့၏ အန္တောအဆုံး
 တည်း။ ဧတ္ထ၊ ဤဆဲနှစ်ပါးသောအာယတနတို့၌၊ ပါပကော၊ ယုတ်မာကုန်
 သော၊ အကုသလာ၊ အကုသိုလ်ဖြစ်ကုန်သော၊ ဇေတေဓမ္မော၊ ထိုတရားတို့
 သည်၊ အပရိသေသာ၊ အကြွင်းမဲ့၊ နိရုဇ္ဈန္တိ၊ ချုပ်ကုန်၏၊ ဣတိ၊ ဤသို့၊ အဝေါစ
 မိန့်ထော်မူ၏၊ ကော၊ အဘယ်မည်သောပုဂ္ဂိုလ်သည်၊ ဘဂဝတော၊ မြတ်စွာ
 ထုရားသည်၊ သံဝိဇ္ဇေန၊ အကျဉ်းအားဖြင့်၊ ဥဒ္ဓိဋ္ဌဿ၊ ပြုအပ်သော၊ ဝိတ္ထာရေ
 န၊ အကျယ်အားဖြင့်၊ အတ္ထံ၊ အနက်ကို၊ အဝိဘက္ကဿ၊ မဝေဘန်အပ်
 သော၊ ဣမဿဥဒ္ဓေသဿ၊ ဤဥဒ္ဓေသ၏၊ ဝိတ္ထာရေန၊ အကျယ်အားဖြင့်၊ အတ္ထံ
 အနက်ကို၊ ဝိဘဇေယျနုခေါ၊ ဝေဘန်ရာအံ့နည်း၊ ဣတိ ဇေဝံဇေယော ပရိ
 ဝိတက္ကော၊ ဤသို့သောအကြံသည်၊ အဟောသိ၊ ဖြစ်၏၊ ဘန္တေ၊ မြတ်စွာထုရား
 ထေသံနောအမှာကံ၊ ထိုအကျွန်ုပ်တို့အား၊ ဇေဝံဇေယောပရိဝိတက္ကော၊ ဤသို့
 သောအကြံသည်၊ အဟောသိ၊ ဖြစ်၏၊ ကိံ အဟောသိ၊ အဘယ်သို့ဖြစ်သနည်း
 (အံယံခေါ အာယသ္မာ ကစ္စာယနော၊ ဤအရှင်မဟာ ကစ္စည်းမထေရ်ကို၊
 သတ္ထုစေတ၊ မြတ်စွာထုရားသည်လည်း၊ သံဝဏ္ဏိတော၊ ကောင်းစွာမြီးမွမ်း
 အပ်၏၊ ဝိညှနံ၊ ပညာရှိကုန်သော၊ သဗြဟ္မစာရိနုဉ္စ၊ သိတင်းသုံးဘော်တို့
 သည်လည်း၊ သန္တာဝိတော၊ ဥတ္တရိမနုဿဓမ္မဖြင့်မြီးမွမ်းအပ်၏၊ အာယသ္မာ
 မဟာကစ္စာယနော၊ အရှင်မဟာကစ္စည်းမထေရ်သည်၊ ဘဂဝတော၊ မြတ်
 စွာထုရားသည်၊ သံဝိဇ္ဇေန၊ အကျဉ်းအားဖြင့်၊ ဥဒ္ဓိဋ္ဌဿ၊ ပြုအပ်သော၊ ဝိတ္ထာ
 ရေန၊ အကျယ်အားဖြင့်၊ အတ္ထံ၊ အနက်ကို၊ အဝိဘက္ကဿ၊ မဝေဘန်အပ်
 သော၊ ဣမဿဥဒ္ဓေသဿ၊ ဤဥဒ္ဓေသ၏၊ ဝိတ္ထာရေန၊ အကျယ်အားဖြင့်၊
 အတ္ထံ၊ အနက်ကို၊ ဝိဘဇိတံ၊ ဝေဘန်ခြင်းငှါ၊ ပဟောတိစ၊ ထတ်စွမ်းနိုင်
 သည်သာသျှင်တည်း၊ မယံ၊ ငါတို့သည်၊ ယေန၊ အကြင်အရပ်၌၊ အာယသ္မာ
 မဟာကစ္စာယနော၊ အရှင်မဟာကစ္စည်းမထေရ်သည်၊ အတ္ထိ ရှိ၏၊ တေန၊ ထို
 အရှင်မဟာကစ္စည်းမထေရ်ရှိရာအရပ်သို့၊ ဥပသင်္ကမေယျာမ၊ ကပ်ကုန်အံ့၊

ဥပသင်္ကမိတ္တာ။ ကပ်ကုန်ပြီး၍။ အာယသ္မန္တံ မဟာကစ္စာယနံ။ အရှင်မဟာ
ကစ္စည်းမထေရ်ကို။ ထေမတ္ထံ။ ထိုအကျဉ်းပြုထော်မူအပ်သောပါဠိတော်၏
အနက်ကို။ ပဋိပုဗ္ဗေယျာမ။ မေးရကုန်မူကား။ ယံနုနု။ ကေစင်းထေစွ။ ဣတိ
ထေံသောပရိဝိတက္ကော။ ဤသို့သောအကြံသည်။ အဟောထိ။ ဖြစ်၏။ တန္တေ
မြတ်စွာဘုရား။ အထခေါ။ ထိုအခါ၌။ မယံ။ အကျွန်ုပ်တို့သည်။ ယေန။ အကြင်
အရပ်၌။ အာယသ္မာမဟာကစ္စာယနော။ အရှင်မဟာကစ္စည်း မထေရ်သည်။
အတ္ထိ။ ရှိ၏။ ထေန။ ထိုအရှင်မဟာကစ္စည်းမထေရ်ရှိရာအရပ်သို့။ ဥပသင်္က
မိတ္တံ။ ကပ်ကြကုန်၏။ ဥပသင်္ကမိတ္တာ။ ကပ်ကုန်ပြီး၍။ အာယသ္မန္တံ မဟာကစ္စာ
ယနံ။ အရှင်မဟာကစ္စည်းမထေရ်ကို။ ထေမတ္ထံ။ ထိုအကျဉ်းပြုထော်မူအပ်
သောပါဠိတော်၏အနက်ကို။ ပဋိပုဗ္ဗေယျာမ။ တတန်မေးပါကုန်၏။ တန္တေ။ မြတ်စွာ
ဘုရား။ ထေသံနော။ ထိုအကျွန်ုပ်တို့အား။ အာယသ္မာမဟာကစ္စာယနော။
အရှင်မဟာကစ္စည်းမထေရ်သည်။ ဣမေဟိအာကာရေဟိ။ ဤပပဉ္စဖြစ်ခြင်း
၏အကြောင်းအစိးသောဝဂ္ဂဝိဝဂ္ဂအကြောင်းတို့ဖြင့်လည်းကောင်း။ ဣမေ
ဟိပဒေဟိ။ ဤအက္ခရာအပေါင်းဖြစ်သောဝုန်တို့ဖြင့်လည်းကောင်း။ ဣမေဟိ
ဗျဉ္ဇနေဟိ။ ဤအစိးသောအက္ခရာတို့ဖြင့်လည်းကောင်း။ အတ္ထော။ အနက်ကို။
ဝိဘက္ကော။ ဝေဘန်အပ်၏။ ဣတိ။ ဤသို့။ အဝေါပုံ။ ဝျောက်ကြကုန်၏။ ဘိက္ခ
ဝေ။ ရဟန်းတို့။ မဟာကစ္စာယနော။ မဟာကစ္စည်းထေရ်သည်။ ပဏ္ဍိတော။
ပညာရှိသည်၏အဖြစ်နှင့်ပြည့်စုံ၏။ ဘိက္ခဝေ။ ရဟန်းတို့။ မဟာကစ္စာယ
နော။ မဟာကစ္စည်းထေရ်သည်။ ပဟာပညော။ ကြီးသောပညာရှိ၏။ ဘိက္ခ
ဝေ။ ရဟန်းတို့။ ထုဓော။ သင်တို့သည်။ ဝံ။ ငါတုရားကို။ ထေမတ္ထံ။ ထိုအကြောင်း
ကို။ စေဝိပဋိပုဗ္ဗေယျာမ။ အကယ်၍မေးကုန် သည်ဖြစ်ပြားအံ့။ အဟံဝိ။
ငါတုရား သည်လည်း။ မဟာကစ္စာယနော။ မဟာ ကစ္စည်းထေရ်သည်။ ဗျာ
ကတံယထာ။ ဖြေကြားအပ်သကဲ့သို့။ ဝေမေဝံ။ ဤအတူ။ တံအတ္ထံ။ ထိုဥဒ္ဓေသ
၏အနက်ကို။ ဗျာကရေယျံ။ ဖြေကြားထော်မူအံ့။ တေဿ။ ထိုငါအကျဉ်းထား
တော်မူအပ်သောဥဒ္ဓေသ၏။ အတ္ထော။ အနက်သည်။ ဝေသောစေဝ။ ဤမဟာက
စ္စည်းထေရ်ဖြေသော အတိုင်းပင်တည်း။ ဝေမေဝေ။ ဤမဟာကစ္စည်း
ထေရ်ဖြေသော အတိုင်းပင်လျှင်။ နံအတ္ထံ။ ထိုဥဒ္ဓေသ၏ အနက်ကို။ ထုဓော။
သင်တို့သည်။ ဝံ။ ဤမဟာကစ္စည်းထေရ်ဝေဘန်သော အတိုင်းသာလျှင်။
ဝေရေထ။ မှတ်ထေကုန်။ ဣတိ။ ဤသို့။ အဝေါစးမိန့်တော်မူ၏။ ဝေံဣမသ္မိံဝေ
နော။ ဤသို့သောစကားကို။ ဘဂဝတိ။ မြတ်စွာဘုရားသည်။ ဝုတ္တေ။ မိန့်တော်
မူအပ်သည်ရှိသော်။ အာယသ္မာ အာနန္ဒော။ အရှင်အာနန္ဒာ မထေရ်သည်။

မရဝိဏ္ဏိကသုတ်၊

ဘဂဝန္တံ၊ မြတ်စွာထုရားကို၊ ထေဝံဝစံ၊ ဤစကားကို၊ အဝေါစ၊ ဝျှောက်၏၊
 ကိံ အဝေါစ၊ အဘယ်သို့ ဝျှောက်သနည်း၊ ဘန္တေ၊ မြတ်စွာထုရား၊ ဇိစ္စန္ဒာ
 နုဗ္ဗဏပရေတော၊ ငတ်မွတ်သည်၏ အဖြစ်အားနည်းသည်၏ အဖြစ်သည် နှိပ်
 စက်အပ်သော၊ ပုရိသော၊ ယောက်ျားသည်၊ မရဝိဏ္ဏိကံ၊ တင်လဲချိုဖြင့်လုပ်
 သောရွံ့ကို၊ အဓိဂစ္ဆေယျသေယျထာဝိ၊ ရရာသကဲ့သို့လည်းကောင်း၊ သော
 ပုရိသော၊ ထိုယောက်ျားသည်၊ သာဒုရသီ၊ ကောင်းသော အရသာရှိသော၊
 အသေစနက်၊ အညီအမျှရောနှောအပ်သော ထောပတ်ပျား သကာရှိသော၊
 သာယေယျံ၊ ထွက်ဘွယ်ကို၊ လဘောထေဝံ၊ လဘောထဝေယထာ၊ ရရာသကဲ့
 သို့လည်းကောင်း၊ ဘန္တေ၊ မြတ်စွာထုရား၊ ဇေမေဝ၊ ဤအတူသာလျှင်၊ စတ
 သော၊ ကြံတတ်သောသဘောရှိသော၊ ဒုဗ္ဗဇာတိကော၊ ပညာရှိသောသဘော
 ရှိသော၊ ဘိက္ခု၊ ရဟန်းသည်၊ ယထောယထော၊ အကြင်အကြင်ပါဠိပဒေသ
 မှ၊ ဣဗ္ဗံ၊ သာဓမ္မပရိယာယသာ၊ ဤဓမ္မဒေသနာ၏၊ အတ္ထံ၊ အနက်ကို၊ ပညာယံ၊
 ပညာဖြင့်၊ ဥပပရိက္ခေယျ၊ စူးစမ်းဆင်ခြင်ရာ၏၊ တထောတထော၊ ထိုထိုပါ
 ဥပပဒေသမှ၊ အတ္ထံ၊ အနက်ကို၊ လဘောထေဝံ၊ လဘောထဝေဝ၊ ရရာသလျှင်က
 တည်း၊ အထပနုကေန္တနံ၊ စင်စစ်သဖြင့်၊ အတ္ထမနုတံ၊ ဝမ်းမြောက်သည်၏
 အဖြစ်ကို၊ လဘောထေဝံ၊ လဘောထဝေဝ၊ ရရာသလျှင်ကတည်း၊ စေတသော၊
 စိတ်၏၊ တံ၊ သာဒံ၊ ထိုသို့သောကြည်ညိုခြင်းကို၊ လဘောထေဝံ၊ ရရာသလျှင်
 ကတည်း၊ ဘန္တေ၊ မြတ်စွာထုရား၊ အယ်ဓမ္မပရိယာယော၊ ဤဓမ္မဒေသနာသည်၊
 ကောနာမော၊ အထယ်အမည်ရှိသနည်း၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဝျှောက်၏၊
 အာနန္ဒ၊ အာနန္ဒာ၊ တသ္မာ၊ ထိုသို့ချိုစွာသောပျားသကာရွံ့နှင့်တူသောကြောင့်၊
 ဣဝံဓမ္မပရိယာယံ၊ ဤဓမ္မဒေသနာကို၊ မရဝိဏ္ဏိကပရိယာယေဝိတွေဝ၊ မရ
 ဝိဏ္ဏိကဒေသနာမည်၏ဟူ၍သာလျှင်၊ တံ၊ သင်သည်၊ ဓာရေတိ၊ မှတ်လေ
 သော၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏၊ အဒံဝစံ၊ ဤစကားကို၊ ဘဂဝါ၊
 မြတ်စွာထုရားသည်၊ အဝေါစ၊ မိန့်တော်မူ၏၊ အာယသ္မာအာနန္ဒော၊ အရှင်
 အာနန္ဒာသည်၊ အတ္ထမနော၊ နှစ်သက်ဝမ်းမြောက်သည်ဖြစ်၍၊ ဘဂဝတော၊
 မြတ်စွာထုရား၏၊ ဘာသိတံ၊ ဟောတော်မူအပ်သောတရားထော်ကို၊ အတိ
 နန္ဒိ၊ အလွန်နှစ်သက်ဝမ်းမြောက်ပြီး ဣတိ၊ ဤသို့၊ သုတံ၊ ကြားအပ်ပါ၏။
 အဗ္ဗမံ၊ ရှစ်ခုမြောက်သော၊ မရဝိဏ္ဏိကသုတ္တံန္တံ၊ မရဝိဏ္ဏိက သုတ်သည်၊
 နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။

၉- နွေခာပိတက္ကသုတ်။

၂၀၆။ ဘန္တေ၊ အရှင်ထုရားကသာပ၊ ဣဒံသုတ္တံ၊ ဤနွေခာပိတက္က သုတ်ကို၊
 မေမယာ၊ အကျွန်ုပ်အာနန္ဒာသည်၊ ဘဂဝတော၊ မြတ်စွာဘုရား၏၊ သဗ္ဗခါ၊
 မျက်မှောက်ထော်မှ၊ ဝေံ၊ ဤသို့၊ သုတံ၊ ကြားအပ်ပါ၏၊ ကိံ သုတံ၊ အဘယ်
 သို့ကြားအပ်ပါသနည်း၊ ကေံ၊ တပါးသော၊ သမာင်္ဂ၊ အခါ၌၊ ဘဂဝါ၊ မြတ်စွာ
 ဘုရားသည်၊ သာဝတ္ထိယံ၊ သာဝတ္ထိပြည်၌၊ အနာထဝိဏ္ဍိကဿ၊ အနာထ
 ဝိဏ္ဍိကသုဋ္ဌေး၏အာရာမေ၊ နှလုံးမွေ့လျော်ပျော်ဘွယ်ရာ ဖြစ်သော၊ ဇေထဝနေ၊
 ဇေထဝန်ကျောင်းထော်၌၊ ဝိဟရတိ၊ နေထော်မူ၏၊ တဏှိခေါ၊ ထိုသို့နေထော်
 မှုသောအခါ၌၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဘိက္ခု၊ ရဟန်းတို့ကို၊ ဘိက္ခုဝေါ
 တိ၊ ရဟန်းတို့ဟူ၍၊ အာမန္တေယိ၊ မိန့်တော်မူ၏၊ တေဘိက္ခု၊ ထိုရဟန်းတို့
 သည်၊ ဘဒန္တေဟိ၊ အရှင်ထုရားဟူ၍၊ ဘဂဝတော၊ မြတ်စွာဘုရားအား၊
 ပစ္စသောသံ၊ ဝန်ခံကုန်၏၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဇေဝံစနံ၊ ဤသို့
 သောစကားကို၊ အဝေါစ၊ မိန့်တော်မူ၏၊ ကိံ အဝေါစ၊ အဘယ်သို့မိန့်တော်
 မူသနည်း၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ သမ္မောဓာ၊ သစ္စာထေးပါးတရားကို၊ အကြွင်း
 မဲ့ထိတော်မူပြီးသည်မှ၊ ဝုဗ္ဗေဝ၊ ရှေးမဆွကသာလျှင်၊ အနတ္တိသမ္ပန္ဓဿ၊
 ဘုရားအဖြစ်သို့ မရောက်သေးသော၊ ဗောဓိသက္ကဿေဝ၊ ဘုရားစောင်း
 သည်သာလျှင်၊ သတောသန္တဿ၊ ဖြစ်သော၊ မေ၊ ငါ့အား၊ ဇေဝံသောပရိပိ
 တက္ကော၊ ဤသို့သော အကြံသည်၊ အဟောသိ၊ ဖြစ်၏၊ ကိံ အဟောသိ၊
 အဘယ်သို့ဖြစ်သနည်း၊ အဟံ၊ ငါသည်၊ ဝိတက္ကေ၊ အထူးထူးအပြားပြားများ
 သောပိတက်တို့ကို၊ ဗ္ဗိခာကတွာ၊ ဗ္ဗိခာကတွာ၊ နှစ်ဘို့ခွဲဝေ၍ နှစ်ဘို့ခွဲဝေ၍၊
 ဝိဟရေယျံ၊ နေရပါမူကား၊ ယံနုနု၊ ကောင်းထေစွာ၊ ဣတိဇေဝံသောပရိပိ
 တက္ကော၊ ဤသို့သောအကြံသည်၊ အဟောသိ၊ ဖြစ်၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊
 သောခေါအဟံ၊ ထိုငါသည်၊ ယောစာယံယောစအယံ ကာမဝိတက္ကော၊
 အကြင်ကာမနှင့် စပ်သောပိတက်သည် လည်းကောင်း၊ ယောစဗျာပါဒဝိ
 တက္ကော၊ အကြင်ဗျာပါဒနှင့်စပ်သောပိတက်သည်လည်းကောင်း၊ ယောစ
 ဝိဟိံ သာပိတက္ကော၊ အကြင်ဝိဟိံသာ နှင့်စပ်သော ပိတက်သည်လည်း
 ကောင်း၊ အတ္ထိဂါ၏၊ ဣဓိတယံ၊ ဤသုံးပါးသော ပိတက်အပေါင်းကို၊ ကေံ
 ဘိက္ခု၊ တစ်ဘို့ကို၊ အကာသိံ၊ ပြုပြု၊ ယောစာယံယောစအယံနေက္ခမ္ပဝိတက္ကော၊
 အကြင် ကာမတို့မှ ထွက်မြောက်ခြင်းနှင့် စပ်သောဝိတက် သည်လည်း
 ကောင်း၊ ယောစဗျာပါဒဝိတက္ကော၊ အကြင်ဗျာပါဒနှင့်စပ်သောပိတက်

ဒွေသမိတက္ကသုတ်။

သည်လည်းကောင်း၊ ဝေဝါဏ်အမိတ်သာမိတက္ကော၊ အကြင်အမိတ်သာ
 နှင့်စပ်သောမိတက်သည်လည်းကောင်း၊ အတ္တိ၊ ရှိ၏၊ ဣဝံ၊ ဤသုံးပျားကို၊
 ဒုတိယံ၊ နှစ်ခုမြောက်သော၊ ဘာဝံ၊ အတ္တိကို၊ အကာသိံ၊ ပြုပြန်၍ ဘိက္ခဝေ၊
 ရဟန်းတို့၊ ဝေံ၊ ဤဆိုခဲ့ပြီးသောနည်းဖြင့်၊ အပ္ပမတ္တဿ၊ မမှေ့မလျော့သော
 သတိရှိသည်ဖြစ်၍၊ အာတာဝိနော၊ ကိလေသာတို့ကို ပူပန်စေထက်သော
 လုံ့လရှိသည်ဖြစ်၍၊ ပဟိတက္ကဿ၊ နိဗ္ဗာန်သို့စေလွှတ်သော စိတ်ရှိသည်
 ဖြစ်၍၊ ဝိဟရတော၊ နေသော၊ တဿမယံ၊ ထိုထုရားလောင်းသာဖြစ်သော
 ငါ့အား၊ ကာမဝိတက္ကော၊ ကာမနှင့်စပ်သောမိတက်သည်၊ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
 သောအဟံ၊ ထိုငါသည်၊ ဝေံ၊ ဤသို့၊ ပဇာနာမိ၊ သိ၏၊ ကိံ၊ ပဇာနာမိအဘယ်
 သို့သိသနည်း၊ ကော၊ ထိုအခါ၌၊ ခေါ၊ စင်စစ်၊ မေ၊ ငါ့အား၊ အယံကာမဝိ
 တက္ကော၊ ဤကာမနှင့်စပ်သောမိတက်သည်၊ ဥပ္ပဇ္ဇော၊ ဖြစ်၏။ သောစခေါ၊
 ထိုကာမနှင့်စပ်သောမိတက်သည်ကား၊ အတ္တဗျာဗာဓာယဝိ၊ မိမိ၏ဆင်းရဲ
 ခြင်းငှါလည်း၊ သံဝတ္တတိ၊ ဖြစ်တတ်၏၊ ပရဗျာဗာဓာယဝိ၊ သူတပါးတို့ကို
 ဆင်းရဲစေခြင်းငှါလည်း၊ သံဝတ္တတိ၊ ဖြစ်တတ်၏။ ဥဘယဗျာဗာဓာယဝိ၊
 နှစ်ပါးစုံကိုဆင်းရဲစေခြင်းငှါလည်း၊ သံဝတ္တတိ၊ ဖြစ်တတ်၏။ ပညာနိရော
 မိကော၊ လောကီပညာ လောကုတ္တရာပညာကိုထားမြှုပ်တတ်၏။ ဝိဇာတ
 ပက္ခိကော၊ ဆင်းရဲအရကိုသာ ဖြစ်စေတတ်၏။ အနိဗ္ဗာနသံဝတ္တနိကော၊
 အသင်္ခတဓာတ် နိဗ္ဗာန်ကို မျက်မှောက်ပြုစိမ့်သောငှါမပေးတတ်၊ ဣတိဝေံ၊
 ဤသို့၊ ပဇာနာမိ၊ သိထော်မူ၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ အတ္တဗျာဗာဓာယ၊
 မိမိဆင်းရဲခြင်းငှါလည်း၊ သံဝတ္တတိ၊ ဖြစ်၏။ ဣတိဝိ၊ ဤသို့လည်း၊ ပဋိသံ
 စိက္ခတော၊ အဘန်တလဲလဲဆင်ခြင်သော၊ မေ၊ ငါ့အား၊ ကာမဝိတက္ကော၊
 ကာမနှင့်စပ်သောမိတက်သည်၊ အပ္ပတ္တံ၊ ချုပ်ခြင်းကုန်ခြင်းသို့၊ ဂစ္ဆတိ၊
 ရောက်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ပရဗျာဗာဓာယ၊ သူတပါးကိုဆင်းရဲစေ
 ခြင်းငှါ၊ သံဝတ္တတိ၊ ဖြစ်၏။ ဣတိဝိ၊ ဤသို့လည်း၊ ပဋိသံစိက္ခတော၊ အဘန်
 တလဲလဲဆင်ခြင်သော၊ မေ၊ ငါ့အား၊ ကာမဝိတက္ကော၊ ကာမနှင့်စပ်သော
 မိတက်သည်၊ အပ္ပတ္တံ၊ ချုပ်ခြင်းကုန်ခြင်းသို့၊ ဂစ္ဆတိ၊ ရောက်၏။ ဘိက္ခဝေ၊
 ရဟန်းတို့၊ ဥဘယဗျာဗာဓာယ၊ နှစ်ပါးစုံကိုဆင်းရဲ စေခြင်း ငှါလည်း၊
 သံဝတ္တတိ၊ ဖြစ်၏။ ဣတိဝိ၊ ဤသို့လည်း၊ ပဋိသံစိက္ခတော၊ အဘန်
 တလဲလဲဆင်ခြင်သော၊ မေ၊ ငါ့အား၊ ကာမဝိတက္ကော၊ ကာမနှင့်စပ်သောမိတက်
 သည်၊ အပ္ပတ္တံ၊ ချုပ်ခြင်းကုန်ခြင်းသို့၊ ဂစ္ဆတိ၊ ရောက်၏။ ပညာနိရောမိ
 ကော၊ လောကီပညာလောကုတ္တရာပညာကိုထားမြှုပ်တတ်၏။ ဝိဇာတပက္ခိ

ကော။ ဒုက္ခအရကိုသာ ဖြစ်စေတတ်၏။ အနိဗ္ဗာနသံဝတ္တနိကော။ အသင်္ခတ
 ဓာတ်နိဗ္ဗာန်ကိုမျက်မှောက်ပြုစိမ့်သော ငြါမပေးတတ်၏။ ဤသို့လည်း။
 ဘိက္ခဝေ၊ ရဟန်းတို့၊ ပဋိသံဝိက္ခတော။ အဘာန်ထလဲလဲဆင်ခြင်သော။ မေ။
 ငါ့အား။ ကာမဝိတက္ကော။ ကာမနှင့်စပ်သောဝိတက်သည်။ အတ္တတ္ထံ၊ ချုပ်
 ခြင်းကုန်ခြင်းသို့။ ဝတ္ထတိ၊ ရောက်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ သောခေါအဟံ။
 ထိုငါသည်။ ဥပ္ပန္နုပ္ပန္နံ၊ မဂ်ဖြင့်မဖြတ်အပ်သေးသော။ ကာမဝိတက္ကံ၊ ကာမနှင့်
 စပ်သောဝိတက်ကို။ ပဇဟမေဝ၊ စွန့်သည်သာလျှင်တည်း။ ဝိနောဒမေဝ။
 နှုတ်သည်သာလျှင်တည်း။ နံ၊ ထိုကာမနှင့်စပ်သောဝိတက်ကို။ ဗျန္တမေဝ။
 အကြွင်းမဲ့ပိုင်းခြားခြင်းကိုသာလျှင်။ အကာသိံ၊ ပြုတော်မူပြီ။ ဘိက္ခဝေ။
 ရဟန်းတို့။ ဝေံ၊ ဤဆိုခဲ့ပြီးသောနည်းဖြင့်။ အပ္ပမက္ကဿ၊ မစေ့မလျော့သော
 သတိရှိသည်ဖြစ်၍။ အာကာရိနော။ ကိလေသာကိုပူပန်စေတတ်သောလုံ့လ
 ရှိသည်ဖြစ်၍။ ပဟိတတ္တဿ၊ နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိသည်ဖြစ်၍။
 ဝိဟရတော၊ နေသော။ ကဿမယံ၊ ထိုထုနားထောင်း ဖြစ်သောငါ့အား။
 ဗျာပါဒဝိတက္ကော။ ဗျာပါဒနှင့်စပ်သောဝိတက်သည်။ ဥပ္ပန္နတိ၊ ဖြစ်၏။ (ပ)။
 ဝိဟိံ၊ သာဝိတက္ကော။ ဝိဟိံသနှင့်စပ်သော ဝိတက်သည်။ ဥပ္ပန္နတိ၊ ဖြစ်၏။
 သောအဟံ၊ ထိုငါသည်။ ဝေံ၊ ဤသို့။ ပဇာနာမိ၊ သိ၏။ ကိံ၊ ပဇာနာမိ၊ အဘယ်
 သို့သိသနည်း။ ဝေဒါ၊ ထိုအခါ၌။ မေ၊ ငါ့အား။ အယံဝိဟိံ၊ သာ ဝိတက္ကော။
 ဤဝိဟိံ သာဝိတက်သည်။ ဥပန္နော၊ ဖြစ်၏။ သောစခေါ၊ ထိုဝိဟိံ သာဝိတက်
 သည်ကား။ အတ္တဗျာဗာဓာယဝိ၊ မိမိ၏ဆင်းရဲခြင်းငှါလည်း။ သံဝတ္ထတိ၊
 ဖြစ်တတ်၏။ ပရေဗျာဗာဓာယဝိ၊ သူတပါးတို့ကို ဆင်းရဲစေခြင်းငှါလည်း။
 သံဝတ္ထတိ၊ ဖြစ်တတ်၏။ ဥဘယဗျာဗာဓာယဝိ၊ နှစ်ပါးစုံကိုဆင်းရဲစေခြင်း
 ငှါလည်း။ သံဝတ္ထတိ၊ ဖြစ်တတ်၏။ ပညာ နိရောဓိကော။ လောကီ ပညာ
 လောကုတ္တရာ ပညာကို ကားဖြစ်တတ်၏။ ဝိစာတပက္ခိကော။ ဒုက္ခအရ
 ကိုသာဖြစ်စေတတ်၏။ အနိဗ္ဗာနသံဝတ္တနိကော။ အသင်္ခတဓာတ်နိဗ္ဗာန်ကို
 မျက်မှောက်ပြုစိမ့်သော ငြါမပေးတတ်၏။ ဤသို့။ ပဇာနာမိ၊ သိတော်မူ၏။
 ဘိက္ခဝေ၊ ရဟန်းတို့။ အတ္တဗျာဗာဓာယဝိ၊ မိမိ၏ ဆင်းရဲခြင်း ငှါလည်း။
 သံဝတ္ထတိ၊ ဖြစ်၏။ ဣတိဝိ၊ ဤသို့လည်း။ ပဋိသံဝိက္ခတော။ အဘာန်ထလဲလဲ
 ဆင်ခြင်သော။ မေ။ ငါ့အား။ ကာမဝိတက္ကော။ ကာမနှင့်စပ်သော ဝိတက်
 သည်။ အတ္တတ္ထံ၊ ချုပ်ခြင်းကုန်ခြင်းသို့။ ဝတ္ထတိ၊ ရောက်၏။ ဘိက္ခဝေ၊ ရဟန်း
 တို့။ ပရေဗျာဗာဓာယဝိ၊ သူတပါးတို့ကို ဆင်းရဲစေခြင်းငှါလည်း။ သံဝတ္ထတိ။
 ဖြစ်၏။ ဣတိဝိ၊ ဤသို့လည်း။ ပဋိသံဝိက္ခတော။ အဘာန်ထလဲလဲဆင်ခြင်သော

မေးငါ့အား၊ ကာမဝိတက္ကော၊ ကာမနှင့်စပ်သောဝိတက်သည်၊ အတ္တတ္ထံ၊ ချုပ်ခြင်းကုန်ခြင်းသို့၊ ဂစ္ဆတိ၊ ရောက်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဥတယ ဗျာဓာယာရိ၊ နှစ်ပါးစုံကိုဆင်းရဲစေခြင်းငှါလည်း၊ သံဂစ္ဆတိ၊ ဖြစ်တတ်၏၊ ဣတိရိ၊ ဤသို့လည်း၊ ပဋိသံစိက္ခတော၊ အဘန်တလဲလဲဆင်ခြင်သော၊ မေး ငါ့အား၊ ကာမဝိတက္ကော၊ ကာမနှင့်စပ်သောဝိတက်သည်၊ အတ္တတ္ထံ၊ ချုပ်ခြင်းကုန်ခြင်းသို့၊ ဂစ္ဆတိ၊ ရောက်၏၊ ပညာနိရောဓိကော၊ သေကိပညာလောကုတ္တရာ ပညာကို ထားမြစ် တတ်၏၊ ဝိစာတပပက္ခိကော၊ ဒုက္ခအရကိုသာဖြစ်စေတတ်၏၊ အနိဗ္ဗာနသံဂစ္ဆနိကော၊ အသစ်တစားနိဗ္ဗာန်ကိုမျက်မှောက်ပြုစဉ်သောငှါမပေးတတ်၊ ဣတိရိ၊ ဤသို့လည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ပဋိသံစိက္ခတော၊ အဘန်တလဲလဲဆင်ခြင်သော၊ မေးငါ့အား၊ (ကာမဝိတက္ကော၊ ကာမနှင့် စပ်သောဝိတက်သည်) အတ္တတ္ထံ၊ ချုပ်ခြင်းကုန်ခြင်းသို့၊ ဂစ္ဆတိ၊ ရောက်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ သောခေါအဟံ၊ ထိုငါသည်၊ ဥပ္ပန္နံ၊ မဂ်ဖြင့်မဖြတ်အပ်သေးသော၊ ဝိဟံ သာဝိတက္ကံ၊ ဝိဟံ သဝိတက်ကို၊ ပဇဟမေဝ၊ စွန့်သည်သာလျှင်တည်း၊ ဝိနောဒမေဝ၊ နှုတ်သည်သာလျှင်တည်း၊ နံ၊ ထိုဝိဟံ သဝိတက်ကို၊ ဗျန္တမေဝ၊ အကြွင်းမဲ့ပိုင်းခြားခြင်းကို သာလျှင်၊ အာကာသိ၊ ပြုထော်မှုပြုဘိက္ခဝေ၊ ရဟန်းတို့၊ ဘိက္ခု၊ ရဟန်းသည်၊ ယညဒေဝ၊ အကြင်အကြင် အကြောင်းကိုလျှင်၊ ဗဟုလံယေဘုယျေန၊ များသောအားဖြင့်၊ အနူဝိတက္ကေတိ၊ အဘန်တလဲလဲကြံ၏၊ အနူဝိစာရေတိ၊ အဘန်တလဲလဲသုံးသပ်ဆင်ခြင်၏၊ တထာတထာထေနထေနကမရေထေန၊ ထိုထိုသို့သော အကြောင်းဖြင့်၊ စေတသော၊ စိတ်၌၊ နုဟိဟောတိ၊ မဖြစ်၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဘိက္ခု၊ ရဟန်းသည်၊ ကာမဝိတက္ကံ၊ ကာမနှင့် စပ်သော ဝိတက်ကို၊ ဗဟုလံယေဘုယျေန၊ များသောအားဖြင့်၊ စေအနူဝိတက္ကေတိ၊ အကယ်၍ အဘန်တလဲလဲကြံသည်ဖြစ်အံ့၊ စေ အနူဝိစာရေတိ၊ အကယ်၍ အဘန်တလဲလဲဆင်ခြင်သည်ဖြစ်အံ့၊ နေက္ခမ္ပဝိတက္ကံ၊ ကာမတို့မှ ထွက်မြောက်ခြင်းနှင့် စပ်သောဝိတက်ကို၊ ပဟာသိ၊ စွန့်၏၊ ကာမဝိတက္ကံ၊ ကာမနှင့်စပ်သော ဝိတက်ကို၊ ဗဟုလံ၊ အကြိမ်များစွာ၊ အဟာသိ၊ ပြု၏၊ တထာသိက္ခါနော၊ ထိုရဟန်းအား၊ တံစိတ္တံ၊ ထိုစိတ်သည်၊ ကာမဝိတက္ကောယ၊ ကာမနှင့် စပ်သော ဝိတက်အစရှိငှါ၊ နမတိ၊ ညွှတ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဗျာပါဒဝိတက္ကံ၊ ဗျာပါဒနှင့်စပ်သောဝိတက်ကို၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဘိက္ခု၊ ရဟန်းသည်၊ ဝိဟံ သာဝိတက္ကံ၊ ဝိဟံ သနှင့်စပ်သော ဝိတက်ကို၊ ဗဟုလံ၊ အကြိမ်များစွာ၊ စေအနူ ဝိတက္ကေတိ၊ အကယ်၍ အဘန် တလဲလဲ ကြံသည် ဖြစ်အံ့၊

စေအနွိဝိစာရေတိ၊ အကယ်၍အာတနံတလဲလဲသုံးသစ်ဆင်ခြင်သည်ဖြစ်အံ့၊
 အဝိဟိံသာပိတက္ကံ၊ အဝိဟိံသာနှင့်စပ်သော ဝိဘက်ကို၊ ပဟာသိ၊စွန့်၏။
 ဝိဟိံသာပိတက္ကံ၊ ဝိဟိံသာပိတက်ကို၊ ဗဟုလံ၊ အကြိမ်များစွာ၊အကာထိ၊
 ပြု၏။တဿဘိက္ခုနော၊ ထိုရဟန်းအား၊ တံပိတ္တံ၊ ထိုစိတ်သည်၊ဝိဟိံသာ
 ဝိဘက္ကယ၊ ဝိဟိံသာပိတက်အလို့ငှါ၊နမတိ၊ညွတ်၏။ ဘိက္ခုဝေ၊ရဟန်းတို့၊
 ဝေယျထာဝိ၊ ဥပမာမည်သည်ကား၊ဝသောနံ၊ရိမ်းလတို့၏၊ ပစ္ဆိမေမာ
 သေ၊ အဆုံးထဖြစ်သော၊ သရဒသမယေ၊ တန်ဆောင်ရမ်းလအခါ၌၊ ဂေါ
 ပါထကော၊ နွားကျောင်း သားသည်၊ ကိဋ္ဌသမ္ပာစေ၊ ကောက်ပင်တို့ဖြင့်
 ကျဉ်းမြောင်းသောအရပ်၌၊ ဂါဝေါ၊ နွားတို့ကို၊ ရက္ခယျ၊ စောင့်ရှောက်
 ကျောင်းရာ၏။သောဂေါပါလကော၊ ထိုနွားကျောင်းသားသည်၊ တကော၊
 ထိုကောက်ပင်တို့ဖြင့် ကျဉ်းမြောင်းသော အရပ်မှ၊ ဂါဝေါ၊ နွားတို့ကို၊
 ဒဗ္ဗေန၊ ဒုတ်ထုံတံဖြင့်၊ အာကောဇေယျ၊ မြောင့်ဖြောင့် ရိုးက်ရာ၏။ ပဋိ
 ကောဇေယျ၊ ဖိလ္လာနံဘေးတို့၌ရိုက်ရာ၏။ သန္ဓိရုဇ္ဈေယျ၊ဆီးထား၍တည်ရာ
 ၏၊သန္ဓိဝါရေယျ၊ ထိုမှ၍မှမသွားစိမ့်သောဌာမြစ်ရာ၏။ ထံဂေါတံ၊ထိုနွား
 အပေါင်းကို၊ ကိဿဟေတု၊အဘယ်၊ပိသောအကြောင်းကြောင့်၊ နိဝါရေ
 ယျ၊မြစ်ရာသနည်း၊ ဘိက္ခုဝေ၊ရဟန်းတို့၊ဟိ၊ထိုစကားသင့်စွ၊ သောဂေါပါ
 လကော၊ထိုနွားကျောင်းသားသည်၊ တထောနိဒါနံ၊ထိုသူတပါးတို့၏စပါး
 ကိုစားခြင်းကြောင့်၊ဝင်ဝါ၊သတ်အံ့သည်ကိုလည်းကောင်း၊ ဗန္ဓနံဝါ၊နှောင်
 ညှဲအံ့သည်ကိုလည်းကောင်း၊ ဇာနံဝါ၊ဥစ္စာဆုံးရှုံးခြင်းသို့ရောက်အံ့သည်ကို
 လည်းကောင်း၊ ဂရဟံဝါ၊ကဲ့ရဲ့ခံရသည်ကိုလည်းကောင်း၊ ပဿတိ၊မြင်
 ၏၊တသ္မာ၊ ထိုသို့အဖြစ်ကိုမြင်သောကြောင့်၊ နိဝါရေယျ၊ထာဝာ၊တားမြစ်
 ရာသကဲ့သို့၊ ဘိက္ခုဝေ၊ရဟန်းတို့၊ ဧဝမေ၊ဤအတူသာလျှင်၊ ခေါ၊စင်စစ်၊
 အဟံ၊ငါသည်၊အကုသထာနံ၊အကုသိုလ်ဖြစ်ကုန်သော၊ဓမ္မာနံ၊တရားတို့၏၊
 အာဒိနံ၊အပြစ်ဖြစ်သောဘေးရန်ကိုလည်းကောင်း၊ ဩကာရံ၊ယုတ်သော
 ဖြစ်ကိုလည်းကောင်း၊သံကိလေသံ၊ညစ်နွမ်းသောအဖြစ်ကိုလည်းကောင်း၊
 ကုသထာနံ၊ ကုသိုလ်ဖြစ်ကုန်သော၊ဓမ္မာနံ၊ တရားတို့၏၊ နေက္ခမ္မေ၊အကု
 သိုလ်တရားတို့မှ ထွက်မြောက်ခြင်း၌၊ အာနိသံသံ၊ အကျိုးစက်ကို၊ဂေါ
 ဒါနပက္ကံ၊ ပြောင်သောအဘို့ကို၊အဒဿံ၊ မြင်၏။ဘိက္ခုဝေ၊ ရဟန်းတို့၊ဧဝံ၊
 ဤဆိုခဲ့ပြီးသောနည်းဖြင့်၊ အပ္ပမတ္တဿ၊ မငြေမလျော့သော သတိရှိသည်
 ဖြစ်၍၊ အာဏာဝိနော၊ ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသည်
 ဖြစ်၍၊ ပဟိတက္ကဿ၊ နိဗ္ဗာန်သို့စေလွှတ်သော စိတ်ရှိသည်ဖြစ်၍၊ ဝိဟာရ

ဒွေသမိတ္တက္ကသိုလ်

တော၊ နေသော၊ ဘာသာမဟုတ်၊ ထိုဘုရားထောင်း ဖြစ်သောငါ့အား။ နေက္ခမ္ပဝိ
 တက္ကော၊ ကာမတို့မှထွက်မြောက်ခြင်းနှင့်စပ်သောဝိထက်သည်ထည်း၊ ဥပ္ပဇ္ဇ
 တိ၊ ဖြစ်၏။ သောအဟံ၊ ထိုငါသည်။ ဇေံ၊ ဤသို့၊ ပဇာနာမိ၊ သိ၏။ ကိံ ပဇာနာမိ၊
 အဘယ်သို့ သိသနည်း။ ထဒါ၊ ထိုအခါ၌၊ မေ၊ ငါ့အား။ အဟံ နေက္ခမ္ပဝိ
 တက္ကော၊ ဤကာမတို့မှထွက်မြောက်ခြင်းနှင့်စပ်သောဝိထက် သည်ထည်း။
 ဥပ္ပဇ္ဇော၊ ဖြစ်၏။ သောစခေါ၊ ထိုနေက္ခမ္ပဝိထက်သည်ကား။ အတ္တဗျာဗာဓေယ၊
 မိမိ၏ဆင်းရဲခြင်းငှါ။ နေဝသံဝတ္တတိ၊ မဖြစ်သည်သာတည်း။ ပရဗျာဗာ
 ဓေယ၊ သူထပါးတို့ကို ဆင်းရဲစေခြင်းငှါ။ နသံဝတ္တတိ၊ မဖြစ်၊ ဥဘယ
 ဗျာဗာဓေယ၊ နှစ်ပါးစုံကိုဆင်းရဲစေခြင်းငှါ။ နသံဝတ္တတိ၊ မဖြစ်၊ ပညာဇုဒ္ဓိ
 ကော၊ ထောက်ပညာ ထောက်ပညာကို ပွားစေတတ်၏။ အဝိဇာတ
 ပက္ခိကော၊ ပင်ပန်းခြင်းအတို့ကိုမဖြစ်စေတတ်၊ နိဗ္ဗာနသံဝတ္တနိကော၊ အသစ်
 တဖန်နိဗ္ဗာန်သို့ရောက်စေတတ်၏။ ဣတိ၊ ဤသို့၊ ပဇာနာမိ၊ သိ၏။ ဘိက္ခဝေ၊
 ရဟန်းတို့၊ ရတ္ထိံ၊ ညဉ့်သုံးယံ၌၊ နံဝိတက္ကံ၊ ထိုကာမဝိထက် စသည်ကို၊
 ဝေဝိအနုဝိတက္ကေယျံ၊ အကယ်၍မူလည်း ကြံငြားအံ့၊ ဝေဝိအနုဝိစာရေယျံ၊
 အကယ်၍မူလည်း သုံးသပ်ဆင်ခြင်သည်ဖြစ်အံ့၊ ထထောနိဒါနံ၊ ထိုဝိထက်
 ယှဉ်အကြောင်းရှိသော၊ ဘဟံ၊ ဘေးကို၊ ဒိဝသံ၊ နေ့အတို၌၊ နေဝသမနု
 ပဿာမိ၊ မမြင်၊ ဘိက္ခဝေ၊ ရဟန်းတို့၊ နံဝိတက္ကံ၊ ထိုကာမဝိထက်စသည်ကို၊
 ဝေဝိအနုဝိတက္ကေယျံ၊ အကယ်၍မူလည်း အဘန်ထလဲလဲ ကြံသည်ဖြစ်စေ
 ငြားအံ့၊ ဝေဝိအနုဝိစာရေယျံ၊ အကယ်၍မူလည်း အဘန်ထလဲလဲသုံးသပ်ဆင်
 ခြင်သည် ဖြစ်ငြားအံ့၊ ထထောနိဒါနံ၊ ထိုဝိထက်ယှဉ် အကြောင်းရှိသော၊
 ဘဟံ၊ ဘေးကို၊ နေဝသမနုပဿာမိ၊ မြင်ထော်မမူ၊ ဘိက္ခဝေ၊ ရဟန်းတို့၊
 ရတ္ထိဒိဝံ၊ နေ့ညဉ့်ပတ်လုံး၊ နံဝိတက္ကံ၊ ထိုဝိထက်ကို၊ ဝေဝိအနုဝိတက္ကေယျံ၊
 အကယ်၍မူလည်း အဘန်ထလဲလဲ ကြံသည်ဖြစ်စေငြားအံ့၊ ဝေဝိအနုဝိစာရေ
 ယျံ၊ အကယ်၍မူလည်း သုံးသပ် ဆင်ခြင်သည်ဖြစ်ငြားအံ့၊ ထထောနိဒါနံ၊ ထို
 ကာမဝိထက်ဟူသောအကြောင်းကြောင့်၊ နေဝသမနုပဿာမိ၊ မမြင်၊ အဝိစ
 ခေါ၊ စင်စစ်သော်ကား၊ အတိမိရံ၊ အလွန်ကြာမြင့်စွာ၊ အနုဝိတက္ကယတော၊
 အဘန်ထလဲလဲကြံသော၊ အနုဝိစာရေယတော၊ အဘန်ထလဲလဲသုံးသပ်ဆင်
 ခြင်သော၊ ဇေံ၊ ငါ၏၊ ကာယော၊ ကိုယ်သည်၊ ကိလမေယျ၊ ပင်ပန်းရာ၏။ ကာ
 ယော၊ ကိုယ်သည်၊ ကိလမေယျ၊ ပင်ပန်းသည်ရှိသော်၊ ဝိတ္တံ၊ စိတ်သည်၊ ဥပါညေ
 ယျ၊ ပင်ပန်းရာ၏၊ ဝိတ္တေ၊ စိတ်သည်၊ ဥပါထေ၊ ပင်ပန်းသည်ရှိသော်၊ ဝိတ္တံ၊
 စိတ်သည်၊ ဝဘာမိဌာ၊ နှစ်ပါးသောသမာဓိမှ၊ အာရာ၊ ဝေး၏။ ဣတိ၊ ဤသို့။

စိန္တေယျိ၊ ကြိတော်မူ၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ သောအဟံ၊ ထိုငါသည်၊ စိန္တေတွာ
 ကြိပြီး၍၊ အန္တက္ကမေဝ၊ ဂေါစရန္တက္ကဟူသောကသိုဏ်းအာရုံ၌ သာယျင်
 စိတ္တံ၊ ပဋ္ဌမဈာန်စသောစိတ်ကို၊ သဏ္ဌပေမိ၊ ကောင်းစွာထား၏။ သန္နိသီ
 ဒေမိ၊ ထိုဂေါစရန္တက္က၌သာယျင်ထိုစိတ်ကို အဘန်တလဲလဲနေစေ၏။ ဧကော
 ဒိ၊ တစ်ခုစောအာရုံရှိသည်ကို၊ ကရောမိ၊ ပြု၏။ သမာဒဟာမိ၊ ကောင်းစွာ
 ထား၏။ တံ၊ ထိုစိတ်ကို၊ ကိဿဟေတု၊ အဘယ်အကြောင်းကြောင့်၊ သမာ
 ဒဟာမိ၊ ကောင်းစွာအာရုံ၌ထားသနည်း။ မေ၊ ငါ၏၊ စိတ္တံ၊ စိတ်သည်။ မာဥတ္ထိ၊
 မှိုမပျံလွင့်စေသည်။ ဣတိဣဒိနာကာရဏေန၊ ဤသို့သော အကြောင်း
 ကြောင့်၊ သမာဒဟာမိ၊ ကောင်းစွာအာရုံ၌ထား၏။ ဤတိက္ခဝေ၊ ရဟန်းတို့၊ ဧဝံ၊
 ဤသို့၊ အပ္ပမတ္တဿ၊ မဝေမဝေရာဿာသတိရှိသည်ဖြစ်၍၊ အာထာဝိနော၊ ကိ
 ထေသာကိုပူပန်စေတတ်သောလုံ့လရှိသည်ဖြစ်၍၊ ပဟိတက္ကဿ၊ နိဗ္ဗာန်သို့
 စေတ္တတ်အပ်သောစိတ်ရှိသည်ဖြစ်၍၊ ဝိဟရဏော၊ နေသော။ တဿမယံ၊
 ထိုဘုရားထောင်းဖြစ်သောငါ့အား၊ အဗျာပါဒဝိတက္ကော၊ အဗျာပါဒနှင့်စပ်
 သောဝိတက်သည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ (ပ)၊ အဝိဟိံ သာဝိတက္ကော၊ အဝိဟိံ သ
 နှင့်စပ်သောဝိတက်သည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ သောအဟံ၊ ထိုငါသည်။ ဧဝံ၊
 ဤသို့၊ ပဇာနာမိ၊ ထိ၏။ ကိံ ပဇာနာမိ၊ အဘယ်သို့ထိသနည်း။ (တဒါ)၊ ထိုအခါ၌
 မေ၊ ငါ့အား၊ အဟံအဝိဟိံ သာဝိတက္ကော၊ ဤအဝိဟိံ သနှင့်စပ်သောဝိတက်
 သည်၊ ဥပ္ပဇ္ဇော၊ ဖြစ်၏။ သောစခေါ၊ ထိုအဝိဟိံ သနှင့်စပ်သော ဝိတက်သည်
 စသည်။ အတ္တဗျာဗာဓာယ၊ မိမိ၏ဆင်းရဲခြင်းငှါ၊ နှဝသံဝတ္တတိ၊ မဖြစ်၊ ပုရာ
 ဗျာဗာဓာယ၊ သူထပါးတို့ကိုဆင်းရဲစေခြင်းငှါ၊ နုသံဝတ္တတိ၊ မဖြစ်၊ (ဥဘာယံ)
 ဗျာဗာဓာယ၊ နှစ်ပါးစုံကိုဆင်းရဲစေခြင်းငှါ၊ နုသံဝတ္တတိ၊ မဖြစ်၊ ပညာဗုဒ္ဓိ
 ကော၊ ထောက်ပညာထောက်ပညာရာပညာကိုပွားစေတတ်၏။ အဝိဇာတပက္ခိ
 ကော၊ ပင်ပန်းခြင်းအတို့ကိုမဖြစ်စေတတ်။ နိဗ္ဗာနသံဝတ္တနိကော၊ အသင်္ခတ
 ဓာတ်နိဗ္ဗာန်သို့ရောက်စေတတ်၏။ (ဣတိ၊ ဤသို့၊ ပဇာနာမိ၊ ထိ၏) ဘိက္ခဝေ၊
 ရဟန်းတို့၊ ရက္ခိံ၊ ညဉ့်သုံးယံ၌၊ နံဝိတက္ကံ၊ ထိုဝိတက်ကို၊ ဝေဝိအနူဝိတက္ကော
 ယျ၊ အကယ်၍ မူလည်း အဘန်တလဲလဲ ကြံငြားအံ့၊ ဝေဝိအနူဝိစာရေယျ၊
 အကယ်၍ မူလည်း အဘန်တလဲလဲ သုံးသပ်ဆင်ခြင်ငြားအံ့၊ တတောနိဒါနံ၊
 ထိုဝိတက်အကြောင်းရှိသော၊ ဘယ်၊ ဘေးကို၊ နေဝသမနုပသာမိ၊ မမြင်၊
 ဘိက္ခဝေ၊ ရဟန်းတို့၊ ဒိဝသံ၊ နေအခါ၌၊ နံဝိတက္ကံ၊ ထိုဝိတက်ကို၊ ဝေဝိအနူ
 ဝိတက္ကောယျ၊ အကယ်၍ မူလည်း ကြံငြားအံ့၊ ဝေဝိအနူဝိစာရေယျ၊ အကယ်၍
 မူလည်း ဆင်ခြင်ငြားအံ့၊ တတောနိဒါနံ၊ ထိုဝိတက်အကြောင်းရှိသော၊ ဘယ်

ဘေးကို၊ နေဝသမနူပဿာမိ၊ ငါမမြင်၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ရက္ခိဒိဝံ၊
 နေ့ညဉ့်ပတ်လုံးနံ့ဝိတက္ကံ၊ ထိုဝိတက်ကို၊ စေဝိအနုဝိတက္ကေယျံ၊ အကယ်၍မူ
 ထည်းအဘန် ထလဲလဲကြိုငြားအံ့၊ စေဝိအနုဝိစာရေယျံ၊ အကယ်၍မူလည်း
 အဘန် ထလဲလဲ သုံးသပ် ဆင်ခြင်ငြားအံ့၊ တထောနိဒါနံ၊ ထိုဝိတက်အ
 ကြောင်းရှိသော၊ ဘယံ၊ ဘေးကို၊ နေဝသမနူပဿာမိ၊ ငါမမြင်၊ အဝိစခေါ၊
 စင်စစ်သော်ကား၊ အတိစိရံ၊ အလွန်ကြာမြင့်စွာ၊ အနုဝိတက္ကယတော၊ အဘန်
 ထလဲလဲကြိုသော၊ အနုဝိစာရေယတော၊ အဘန်ထလဲလဲ သုံးသပ်ဆင်ခြင်
 သော၊ မေ၊ ငါ၏၊ ကာယော၊ ကိုယ်သည်၊ ကိလမေယျ၊ ပင်ပန်း ရှာ၏၊
 ကာယော၊ ကိုယ်သည်၊ ကိလမေန္တေ၊ ပင်ပန်းသည်ရှိသော်၊ စိတ္တံ၊ စိတ်သည်၊
 ဥပါညေယျ၊ ပင်ပန်းရှာ၏၊ စိတ္တေ၊ စိတ်သည်၊ ဥပါတေ၊ ပင်ပန်းသည်ရှိသော်
 စိတ္တံ၊ စိတ်သည်၊ သမာဓိဌာ၊ နှစ်ပါးသော သမာဓိဌ၊ အာရာ၊ ဝေး၏၊ ဣတိ၊
 ဤသို့၊ ဖိန္တေမိ၊ ကြိုထော်မူ၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ခေါ၊ စင်စစ်၊ သောအဟံ၊
 ထိုငါသည်၊ ဖိန္တေတွာ၊ ကြိုထော်မူပြီး၍၊ အတ္တတ္တမေဝ၊ ဂေါစရတ္တတ္တဟူသော
 ကသိုက်အာရုံ၌ သာလျှင်၊ စိတ္တံ၊ ပဋ္ဌမဈာန်စသော စိတ်ကို၊ သဗ္ဗပေမိ၊
 ကောင်းစွာထား၏၊ သန္နိသီဒေမိ၊ ဂေါစရတ္တတ္တ၌သာလျှင်ထိုစိတ်ကိုအဘန်
 လဲလဲနေစေ၏၊ ဧကောဒိ၊ တခုသောအာရုံရှိသည်ကို၊ ကရောမိ၊ ပြု၏၊ သမာ
 ဒဟာမိ၊ ကောင်းစွာ ထား၏၊ တံ၊ ထိုစိတ်ကို၊ ကိဿဟေတု၊ အဘယ်
 အကြောင်းကြောင့်၊ သမာဒဟာမိ၊ ကောင်းစွာအာရုံ၌ထားသနည်း၊ မေ၊ ငါ၏၊
 စိတ္တံ၊ စိတ်ထော်သည်၊ မာဉ္ဇဿာဒိ၊ မပျံလွင့်စေသတည်း၊ ဣတိဣဒိနာကာရ
 ဏောန၊ ဤသို့သော အကြောင်းကြောင့်၊ သမာဒဟာမိ၊ ကောင်းစွာအာရုံ၌
 ထား၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဘိက္ခု၊ ရဟန်းသည်၊ ယညဒေဝ၊ အကြင်
 အကြောင်း ကိုသာလျှင်၊ ဗဟုလံယေတုပေယျန၊ များသော အားဖြင့်၊ အနု
 ဝိတက္ကေတိ၊ အဘန်ထလဲလဲကြို၏၊ အနုဝိစာရေတိ၊ အဘန်ထလဲလဲသုံးသပ်
 ဆင်ခြင်၏၊ ထထာထေနကာရဏောန၊ ထိုထိုသို့သောအကြောင်းဖြင့်၊ စေတ
 သော၊ စိတ်၌၊ နုဟိဟောတိ၊ မဖြစ်၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဘိက္ခု၊ ရဟန်းသည်၊
 နေက္ခမ္ပဝိတက္ကံ၊ ကာမတို့မှ ထွက်မြောက်ခြင်းနှင့် စပ်သော ဝိတက်ကို၊
 ဗဟုလံယေတုပေယျန၊ များသောအားဖြင့်၊ စေအနုဝိတက္ကေတိ၊ အကယ်၍
 အဘန် ထလဲလဲကြိုသည်ဖြစ်အံ့၊ စေအနုဝိစာရေတိ၊ အကယ်၍ အဘန်
 ထလဲလဲ သုံးသပ် ဆင်ခြင်သည်ဖြစ်အံ့၊ ကာမဝိတက္ကံ၊ ကာမဝိတက်ကို၊
 ပဟာယိ၊ စွန့်၏၊ နေက္ခမ္ပဝိတက္ကံ၊ ကာမတို့မှ ထွက်မြောက်ခြင်းနှင့်စပ်သော
 ဝိတက်ကို၊ ဗဟုလံ၊ အကြိမ်များစွာ၊ အကာယိ၊ ပြု၏၊ တဿထိက္ခန္ဓေနာ

ထိုရဟန်းအား၊ တံပိတ္တံ၊ ထိုပိတ်သည်။ နေက္ခမ္မဝိတက္ကာယ၊ နေက္ခမ္မဝိတက် အထို့ငြါ၊ နမတိ၊ ညွတ်၏။ ဘိက္ခဝေ၊ ရဟန်းတို့။ အဗျာပါဒဝိတက္ကံ၊ အဗျာပါဒ နှင့်စပ်သောပိတ်တက်ကို။ ဝေဒနမတိ၊ အကယ်၍ ညွတ်သည်ဖြစ်အံ့၊ ဘိက္ခဝေ၊ ရဟန်းတို့။ ဘိက္ခု၊ ရဟန်းသည်။ အဝိဟိံ သာဝိတက္ကံ၊ အဝိဟိံ သနှင့်စပ် သောပိတ်တက်ကို။ ဗဟုလံ၊ အကြိမ်များစွာ။ ဝေဒနာပိတက္ကေတိ၊ အကယ်၍ ကြံ၏။ ဝေဒနာပိတက္ကေတိ၊ အကယ်၍ ဆင်ခြင်၏။ ဝိဟိံ သာဝိတက္ကံ၊ ဝိဟိံ သ နှင့်စပ်သောပိတ်တက်ကို။ ပဟာသိ၊ စွန့်၏။ အဝိဟိံ သာဝိတက္ကံ၊ အဝိဟိံ သနှင့် စပ်သောပိတ်တက်ကို။ ဗဟုလံ၊ အကြိမ်များစွာ။ အကာသိ၊ ပြု၏။ တဿဘိက္ခု နော၊ ထိုရဟန်းအား၊ တံပိတ္တံ၊ ထိုပိတ်သည်။ အဝိဟိံ သာဝိတက္ကာယ၊ အဝိ ဟိံ သပိတ်တက်အထို့ငြါ၊ နမတိ၊ ညွတ်၏။ ဘိက္ခဝေ၊ ရဟန်းတို့။ သေယျထာပိ၊ ဥပမာမည်သည်ကား၊ ဝိဓာနံ၊ နွေလတို့၏။ ပစ္ဆိမေမာသေ၊ အဆုံးထွီးသဗ္ဗ သသေသု၊ အဆုံးရုံသော ကောက်တို့ကို။ ဝါမန္တသမ္ဘတေသု၊ ရှာအနီးသို့ ဆောင်အပ်ကုန်ပြီး သည်ရှိသော်၊ ဂေါပါယကော၊ နွားကျောင်းသားသည်။ ဝါဂေါ၊ နွားတို့ကို၊ ရက္ခေယျ၊ စောင့်ရှောက်၍ကျောင်းရာ၏။ တဿ၊ ထိုနွား ကျောင်းသားအား။ ခုက္ခမူလဂထဿဝါ၊ သစ်ပင်ရင်းသို့ ကပ်၍လည်း ကောင်း၊ အဗျောကာသဂထဿဝါ၊ လွင်တီးခေါင်သို့ကပ်၍လည်းကောင်း၊ ဇေတေ၊ ထိုနွားတို့သည်၊ ဝါဂေါ၊ နွားတို့လည်း၊ ဣတိ၊ ဤသို့။ သတိကရဏိယ မေဝ၊ သတိပြုကာမျှသည်သာလျှင်၊ ဟောတိယထာ၊ ဖြစ်သကဲ့သို့၊ ဘိက္ခဝေ၊ ရဟန်းတို့။ ဝေမေဝံ၊ ဤအတူ၊ တေဓမ္မာ၊ ထိုတရားတို့ကို။ ဇေတေဓမ္မာ၊ ထိုသမထဝိပဿနာတရားတို့လည်း၊ ဣတိ၊ ဤသို့။ သတိကရဏိယမေဝ၊ သတိပြုကာမျှ သည်သာလျှင်၊ အဟောသိ၊ ဖြစ်၏။ ဘိက္ခဝေ၊ ရဟန်းတို့။ မေမယာ၊ ငါတုရားသည်။ အသလ္လိနံ၊ အတွန့်သည်ဖြစ်၍။ ဝိဓိယံ၊ ထုံ့လက်၊ အာရန္တံခေါပန၊ အားထုတ်အပ်သည်သာလျှင်၊ အဟောသိ၊ ဖြစ်၏။ မေ၊ ငါ၏။ သတိ၊ သတိသည်။ ဥပဗ္ဗိတာ၊ ထင်သည်။ အသံရဋ္ဌာ၊ မတွေ့ဝေသည်။ ကာ ယော၊ နာမကာယဇူပကာယသည်။ ပဿဒ္ဓေါ၊ ငြိမ်းသည်။ အသာရဒ္ဓေါ၊ ပူပွန့် ခြင်းမရှိသည်။ အဟောသိ၊ ဖြစ်၏။ မေ၊ ငါတုရား၏။ ပိတ္တံ၊ ပိတ်တော်သည်။ သမာဟိတံ၊ ထည်ကြည်သည်။ ဧကဝံ၊ မတုန်လှုပ်သည်။ အဟောသိ၊ ဖြစ်၏။ ဘိက္ခဝေ၊ ရဟန်းတို့။ သောအဟံ၊ ထိုငါတုရားသည်။ ကာမေဟိ၊ ဝတ္ထုကာမ ကိလေသာကာမတို့မှ။ ဝိပိစ္စေဝ၊ ဆိတ်၍သာလျှင်၊ အကုသလေဟိ၊ အံကု သိတ်ဖြစ်ကုန်သော။ ဓမ္မေဟိ၊ တရားတို့မှ။ ဝိပိစ္စေဝ၊ ဆိတ်၍သာလျှင်၊ သဝိ တက္ကံ၊ ပိတ်တက်လည်းရှိသော။ သဝိစာရံ၊ သဝိစာရလည်းရှိသော။ ဝိဝေကံ။

ပိဝေကကြောင့်ဖြစ်သော၊ ပိတိသုခံ၊ ပိတိသုခရှိသော၊ ပဋ္ဌဝံဈာနံ၊ ပဋ္ဌမဈာနံသို့။
 ဥပသမ္ပန္န၊ ကပ်၍၊ ပိဟာသိ၊ နေပြီ၊ ဒုတိယံဈာနံ၊ ဒုတိယဈာနံသို့၊ တတိယံဈာ
 နံ၊ တတိယဈာနံသို့၊ စတုတ္ထံဈာနံ၊ စတုတ္ထဈာနံသို့၊ ဥပသမ္ပန္န၊ ကပ်၍၊ ပိဟာ
 သိ၊ နေပြီ၊ ဝါယဘောရဝသုတ္တန္တေ၊ ဝါယဘောရဝသုတ်၌၊ ပိတ္တာရောယထာ၊
 ချဲ့အပ်သကဲ့သို့၊ ထထေဝထိအတုသာလျှင်၊ ပိတ္တာရေတဗ္ဗော၊ ချဲ့အပ်၏။
 မြေသောအယ်ထိုငါသည်၊ ဝေံ၊ ဤသို့၊ ပိတ္တေ၊ ပိတ်သည်။ သမာဟိတေ၊ တည်
 ကြည်သော်လည်းကောင်း၊ ပရိသုဒ္ဓေ၊ စင်ကြယ်သော်လည်းကောင်း၊ ပရိ
 ယောဒါတေ၊ ဖြစ်စင်သော်လည်းကောင်း၊ အနဂီဏေ၊ ကိလေသာမရှိသော်
 လည်းကောင်း၊ ပရိဂတပုတ္တိလေသေ၊ ညစ်ညူးခြင်းကင်းသော် လည်း
 ကောင်း၊ မဒုဘူတေ၊ နူးညံ့စွာဖြစ်၍ဖြစ်သော်လည်းကောင်း၊ ကမ္ပနိယေ၊ ဝုဗ္ဗေ
 နိဝါသဥာဏံဖြစ်ခြင်းငှါ ခုံသော်လည်းကောင်း၊ ပြီးထေ၊ တည်သော်လည်း
 ကောင်း၊ အာနုပ္ပတ္တေ၊ ထုန်ထွပ်ခြင်းမရှိသော်လည်းကောင်း၊ ဝုဗ္ဗေနိဝါသာ
 နုဿတိဥာဏာယ၊ ဝုဗ္ဗေနိဝါသဥာဏံ၏အလိုငှါ၊ ပိတ္တံ၊ ပိတ်ကို၊ အထိနိန္ဒာ
 မေထိ၊ ညွတ်စေပြီးသောအဟံ၊ ထိုငါသည်၊ အနေကပိတိတံ၊ များသော
 အပြားရှိသော၊ ဝုဗ္ဗေနိဝါသံ၊ ရှေး၌နေဘူးသောခန္ဓာအစဉ်ကို၊ အနုဿရာမိ၊
 အောက်မေ့၏၊ ဣဒံ၊ ဤသို့အောက်မေ့ခြင်းသည်၊ သေယျထာ၊ အဘယ်နည်း၊
 ဧကမ္ပိဇာတိ၊ တခုသောဘဝကိုလည်းကောင်း၊ (ပ)၊ ဣတိ၊ ဤသို့၊ သာကာရံ၊
 အခြင်းအရာနှင့် ထက္ကဖြစ်သော၊ သဥဒ္ဓေသံ၊ ဥဒ္ဓေသနှင့် ထက္ကဖြစ်သော၊
 အနေကပိတိတံ၊ များသောအပြားရှိသော၊ ဝုဗ္ဗေနိဝါသံ၊ ရှေး၌နေဘူးသော
 ခန္ဓာအစဉ်ကို၊ အနုဿရာမိ၊ အောက်မေ့၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ မေမယော၊
 ငါဘုရားသည်၊ ရတ္တိယာ၊ ညဉ့်၏၊ ပဋ္ဌမေယာမေ၊ ပဋ္ဌမဟံ၌၊ အယ်ပဋ္ဌမာ
 ပိဇ္ဇာ၊ ဤရှေးဦးစွာသောပိဇ္ဇာတရားကို၊ အပိဂတာ၊ ရထေင်မူအပ်၏၊ အပိဇ္ဇာ၊
 အပိဇ္ဇာသည်၊ ပိဟာတာ၊ ပျောက်၏၊ ပိဇ္ဇာ၊ ပိဇ္ဇာသည်၊ ဥပ္ပန္န၊ ဖြစ်၏၊ တမော၊
 အရိက်သည်၊ ပိဟတော၊ ကင်း၏၊ အာထောကော၊ အထင်းသည်၊ ဥပ္ပန္နေဝ၊
 ဖြစ်၏၊ အပ္ပမတ္တဿ၊ မဝေမဝေရုပသောသတိရှိသည်ဖြစ်၍၊ အာတာပိနော၊
 ဇိလေသာကို ပူပန်စေတတ်သော လုံ့လရှိသည်ဖြစ်၍၊ ပဟိတတ္ထဿ၊
 နိဗ္ဗာန်သို့ စေတတ်အပ်သော နှလုံးရှိသည်ဖြစ်၍၊ ပိဟာရတော၊ နေသော
 ရဟန္တာအား၊ အပိဇ္ဇာ၊ အပိဇ္ဇာသည်၊ ပိဟညေယျယထာ၊ ပျောက်ရာသကဲ့
 သို့လည်းကောင်း၊ ပိဇ္ဇာ၊ ပိဇ္ဇာသည်၊ ဥပ္ပန္နေယျယထာ၊ ဖြစ်ရာ သကဲ့သို့
 ထည်းဘောင်း၊ တဖော၊ အရိက်သည်။ ပိဟညေယျယထာ၊ ပျောက်သကဲ့
 သို့လည်းကောင်း၊ အာထောကော၊ အထင်းသည်၊ ဥပ္ပန္နေယျယထာ၊ ဖြစ်ရာ

သက္ကံသို့ လည်းကောင်း၊ မမ၊ ငါ့အား၊ အဝိဇ္ဇာ၊ အဝိဇ္ဇာသည်၊ ဝိဟတာ၊
 ပျောက်၏၊ ဝိဇ္ဇာ၊ ဝိဇ္ဇာသည်၊ ဥပ္ပန္နံ၊ ဖြစ်၏၊ တမော၊ အဓိကံသည်၊ ဝိဟတာ။
 ကင်း၏၊ အာယောကော၊ အလင်းသည်၊ ဥပ္ပန္နော၊ ဖြစ်၏၊ သောအဟံ၊ ထိုငါ
 သည်၊ ဧဝံ၊ ဤသို့၊ စိတ္တေ၊ စိတ်သည်၊ သမာဟိတေ၊ တည်ကြည်သော်လည်း
 ကောင်း၊ ပရိသုဒ္ဓေ၊ စင်ကြယ်သော်လည်းကောင်း၊ ပရိယောဒါတေ၊ ပြုစင်
 သော်လည်းကောင်း၊ အနဂံ၊ ကိလေသာဟူသော အင်္ဂါမရှိသော်
 လည်းကောင်း၊ ဝိဂတုပက္ကိလေသေ၊ ကင်းသော ဥပ္ပက္ကိလေသရှိသော်လည်း
 ကောင်း၊ မုဒုတုတေ၊ နူးညံ့စွာဖြစ်သော်လည်းကောင်း၊ ကမ္မနိယေ၊ အမှန်
 ခုံသော်လည်းကောင်း၊ ဌိတေ၊ တည်သော်လည်းကောင်း၊ အနန္တပစ္စေ၊ မ
 ကုန်ထွင်သော အဖြစ်သို့ရောက်သော်လည်းကောင်း၊ သတ္တဝါ၊ သတ္တဝါတို့
 ၏၊ ဝုတုပပါတဉာဏာယ၊ ဝုတိပဒိုသန္ဓေကိုထိသော ဒိဗ္ဗစက္ခု၊ ဉာဏ်ကိုဖြစ်စိတ်
 သော ဌ၊ စိတ္တံ၊ ငါ၏စိတ်တော်ကို၊ အဘိနိန္ဒာမေထိံ၊ ညွတ်စေပြီ၊ သောအဟံ၊
 ထိုငါသည်၊ ဝိသုဒ္ဓေန၊ စင်ကြယ်စွာသော၊ အတိတ္တန္တမာနုသကေန၊ လူတို့၏
 မျက်စိအမြင်ကိုလွန်သော၊ ဒိဗ္ဗေနစက္ခုနာ၊ ဒိဗ္ဗစက္ခု၊ အဘိညာဉ်ဖြင့်၊ သတ္တေ၊
 သတ္တဝါတို့ကို၊ ပဿာမိ၊ မြင်ထောင့်မူ၏၊ စဝမာနေ၊ ဝုတိဆဲဖြစ်ကုန်သော၊
 သတ္တေ၊ သတ္တဝါတို့ကိုလည်းကောင်း၊ ဥပပစ္စမာနေ၊ ပဒိုသန္ဓေနေဆဲဖြစ်ကုန်
 သော၊ သတ္တေ၊ သတ္တဝါတို့ကိုလည်းကောင်း၊ (ပ)၊ ဘောဇ္ဇော၊ အချင်းတို့၊
 ဝတဏေသေန၊ စင်စစ်သဖြင့်၊ ဣမေသတ္တဝါ၊ ဤသတ္တဝါတို့သည်၊ ကာယ
 ဒုစ္စရိတေန၊ ကာယဒုစရိတ်နှင့်၊ သမန္နာဂတော၊ ပြည့်စုံကုန်၏၊ (ပ)၊ ဣတိ၊ ဤသို့၊
 ဝိသုဒ္ဓေန၊ အထူးသဖြင့်စင်ကြယ်သော၊ အတိတ္တန္တမာနုသကေန၊ လူတို့၏
 မျက်စိအမြင်ကိုလွန်သော၊ ဒိဗ္ဗေနစက္ခုနာ၊ ဒိဗ္ဗစက္ခု၊ အဘိညာဉ်ဖြင့်၊ သတ္တေ၊
 သတ္တဝါတို့ကို၊ ပဿာမိ၊ မြင်ထောင့်မူ၏၊ စဝမာနေ၊ ဝုတိဆဲဖြစ်ကုန်သော၊
 သတ္တေ၊ သတ္တဝါတို့ကိုလည်းကောင်း၊ ဥပပစ္စမာနေ၊ ပဒိုသန္ဓေနေဆဲဖြစ်
 ကုန်သော၊ သတ္တေ၊ သတ္တဝါတို့ကိုလည်းကောင်း၊ ဟိနေ၊ ယုတ်ကုန်သော၊
 သတ္တေ၊ သတ္တဝါတို့ကိုလည်းကောင်း၊ ပဏီတေ၊ မြတ်ကုန်သော၊ သုတ္တေ၊
 သတ္တဝါတို့ကိုလည်းကောင်း၊ သုဝဏ္ဏေ၊ ကောင်းသောအဆင်းရှိကုန်သော၊
 သုတ္တေ၊ သတ္တဝါတို့ကို လည်းကောင်း၊ ဒုဗ္ဗဏ္ဏေ၊ မကောင်းသောအဆင်း
 ရှိကုန်သော၊ သတ္တေ၊ သတ္တဝါတို့ကိုလည်းကောင်း၊ သုဂတေ၊ ကောင်းသော
 အလားရှိကုန်သော၊ သတ္တေ၊ သတ္တဝါတို့ကို လည်းကောင်း၊ ဒုဂတေ၊ မ
 ကောင်းသောအလားရှိကုန်သော၊ သတ္တေ၊ သတ္တဝါတို့သည်လည်းကောင်း၊
 ယထာ၊ ကမ္မုပဂေ၊ ကံအားလျော်စွာကပ်၍ဖြစ်ကုန်သော၊ သတ္တေ၊ သတ္တဝါ

သည်။ အဟောသိ၊ ဖြစ်၏။ မေ၊ ငါ့အား၊ စေတိ၊ ပဋိသန္ဓေနေခြင်းသည်။ ဝိတာ၊ ကုန်ပြီ။ ဗြဟ္မစရိ၊ မင်္ဂလာသောထိတင်းကို။ ဝုထိတံ၊ သုံးပြီ။ ကရဏီယံ၊ ပြုခွယ်ကိစ္စကို။ ကထံ၊ ပြုအပ်ပြီ။ ဣတ္ထတ္ထာယ၊ ထဆဲ့ခြောက်ပါးသောမင်္ဂလကိစ္စအဖြစ်ငှါ။ အပရံ၊ တပါးသောပြုခွယ်ကိစ္စသည်။ မေ၊ ငါ့အား၊ နုတ္ထိ၊ မရှိပြီ။ ဣတိ၊ ဤသို့။ အတ္တညာသိ၊ ထိပြီ။ ဘိက္ခဝေ၊ ရဟန်းတို့။ ရက္ခိယာ၊ ညဉ့်၏။ ပစ္ဆိမေယာမေ၊ မိုးသောက်ယာဉ်၌။ တတိယာ၊ သုံးကြိမ်ခြောက်သော။ အယံ ဝိဇ္ဇာ၊ ဤဝိဇ္ဇာတရားကို။ မေမယာ၊ ငါသည်။ အဓိဂတာ၊ ရတော်မူ၏။ အယံ အဝိဇ္ဇာ၊ ဤအဝိဇ္ဇာသည်။ ဝိဟတာ၊ ကင်းပြီ။ အယံဝိဇ္ဇာ၊ ဤဝိဇ္ဇာသည်။ ဥပ္ပန္နာ၊ ဖြစ်၏။ အယံတမော၊ ဤအရိက်သည်။ ဝိဟတော၊ ကင်း၏။ အယံ အာထောကော၊ ဤအထင်းသည်။ ဥပ္ပန္နော၊ ဖြစ်၏။ အပ္ပမတ္တဿ၊ မဝေမလျော့သောသတိရှိသည်ဖြစ်၍။ အာတာဝိနော၊ ကိလေသာကိုပူပန်စေတတ်သော ထုံ့လှိုသည်ဖြစ်၍။ ပဟိတတ္တဿ၊ နိဗ္ဗာန်သို့စေတတ်အပ်သောမိတ်ရှိသည် ဖြစ်၍။ ဝိဟရတော၊ နေသောရဟန္တာအား။ အဝိဇ္ဇာ၊ အဝိဇ္ဇာသည်။ ဝိဟညေယျ ယထာ၊ ပျောက်ရာသကဲ့သို့ထည်းကောင်း။ ဝိဇ္ဇာ၊ ဝိဇ္ဇာသည်။ ဥပ္ပဇ္ဇေယျ ယထာ၊ ဖြစ်ရာသကဲ့သို့ထည်းကောင်း။ မေမမ၊ ငါ့အား။ အဝိဇ္ဇာ၊ အဝိဇ္ဇာသည်။ ဝိဟတာ၊ ပျောက်၏။ ဝိဇ္ဇာ၊ ဝိဇ္ဇာသည်။ ဥပ္ပန္နော၊ ဖြစ်၏။ တမော၊ အရိက်သည်။ ဝိဟတော၊ ကင်း၏။ အာထောကော၊ အထင်းသည်။ ဥပ္ပန္နော၊ ဖြစ်၏။ ဘိက္ခဝေ၊ ရဟန်းတို့။ သေယျထာဝိ၊ ဥပမာမည်သည်ကား။ အရညေ၊ လူတို့သည်မန္တေ လျော်အပ်သော။ ပဝနေ၊ တောအုပ်၌။ မဟန္တံ၊ ကြီးစွာသော။ နိန္ဒံ၊ ချိုင်းဝှမ်းသော။ ပလ္လထံ၊ ညှန်ပျောင်းသည်။ အတ္ထိ၊ ရှိ၏။ မဟာမိဂသင်္ဘော၊ များစွာသောသမင်အပေါင်းသည်။ တမေနံ၊ ထိုညှန်ပျောင်းကို။ ဥပနိဿာယ၊ အနှိပြု၍။ ဝိဟရေယျ၊ နေရာ၏။ ထဿ၊ ထိုချိုင်းဝှမ်းသောညှန်ပျောင်းရှိသော အရပ်၌နေသောသမင်အပေါင်းအား။ အနတ္တကာမော၊ အကျိုးမဲ့ကိုအလိုရှိသော။ အဟိတကာမော၊ အစီးအပွားမဲ့ကိုအလိုရှိသော။ အယောဂက္ခေမကာမော၊ ယောဂလေးပါးတို့၏ကုန်ရာနိဗ္ဗာန်ကိုအလိုမရှိသော။ ကောပိ၊ ဧဝေ၊ တရုံတယောက်သာလျှင်ဖြစ်သော။ ဝုရိသော၊ ယောကျ်ားသည်။ ဥပ္ပဇ္ဇေယျ၊ ဖြစ်ရာ၏။ ဝေသာဝုရိသော၊ ထိုယောကျ်ားသည်။ ယောအယံမဂ္ဂေါ၊ အကြင်ခရီးသည်။ ဧမော၊ ဘေးမရှိ။ သောပတ္ထိကော၊ ချမ်းသာသော အဖြစ်ကိုဆောင်တတ်၏။ ဝိတိဂမနိယော၊ နှစ်သက်ခြင်းကိုလည်း ဖြစ်စေတတ်၏။ ထံမဝံ၊ ထိုခရီးကို။ ဝိဒဟေယျ၊ ဝိတ်ရာ၏။ ကုဗ္ဗင်္ဂံ၊ မကောင်းသောခရီးကိုကား။ ဝိဝရေယျ၊ ဖွင့်ထွက်ရာ၏။ ဩက္ကစရံ၊ တရသောထညင် သမင်ကို။

ဒွေခာပိတက္ကသုတ်။

ဩဒဟေယျ။ တရသောအရပ်၌ထားရာ၏။ ဩက္ကစာရိကံ။ ကြီးရှည်ဖြင့်အိန္ဒြီ
 သည်သာလျှင်ဖြစ်သောသမင်ကို၊ ဋ္ဌးပယျ။ ထားရာ၏။ ဘိက္ခဝေ၊ ရဟန်းတို့၊
 ဧဝံဟိ၊ ဤသို့လျှင်။ သောမဟာမိဂသဗေဏံ၊ ထိုများစွာသောသမင်အပေါင်း
 သည်။ အပရေန၊ တပါးသော။ သမယေန၊ အခါ၌။ အနယဗျသနံ၊ အကျိုးမဲ့
 ပျက်စီးခြင်းသို့။ အာပဇ္ဇေယျ၊ ရောက်ရာ၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ မမာတော။
 များစွာသော။ တသေဝခေါပနမိဂသဗေဏံ။ ထိုသမင်အပေါင်းအားသစ
 လျှင်၊ အတ္တကာမော၊ အကျိုးကိုအလိုရှိသော၊ ဟိတကာမော၊ အစီးအပွားကို
 အလိုရှိသော။ ယောဂက္ခေမကာမော၊ ယောဂထေးပါးတို့၏ကုန်ရာနိဗ္ဗာန်ကို
 အလိုရှိသော။ ကောစိဒေဝ၊ တစုံတယောက်သာ လျှင်ဖြစ်သော။ ဝုရိသော။
 ယောကျ်ားသည်။ ဥပ္ပဇ္ဇေယျ၊ ဖြစ်ရာ၏။ သောဝုရိသော။ ထိုယောကျ်ားသည်။
 ယောအယံမဂ္ဂေါ၊ အကြင်ခရီးသည်။ ခေမော၊ ဘေးမရှိ။ သောဝတ္ထိကော၊ ချမ်း
 သာသောအဖြစ်ကိုဆောင်တတ်၏။ ပိတိဂမနိယော၊ နှစ်သက်ခြင်းကိုထည်း
 ဖြစ်စေတတ်၏။ တံမဂ္ဂံ၊ ထိုခရီးကို။ ပိဝရေယျ၊ တွင်ရာ၏။ ကုဗ္ဗဂ္ဂံ၊ မကောင်း
 သောအစီးအထားရှိသောခရီးကိုကား၊ ဝိဒဟေယျ၊ ဝိတ်ရာ၏။ ဩက္ကစရံ၊
 တရသောတညင်သမင်ကို၊ ဥပါနေယျ၊ ဖယ်ရှားရာ၏။ ဩက္ကစာရိကံ၊ ကြီး
 ရှည်ထုံ၍ထားသောသမင်ကို၊ နာသေယျ၊ ပျောက်ရာ၏။ ဘိက္ခဝေ၊ ရဟန်းတို့
 ဧဝံဟိ၊ ဤသို့လျှင်။ သောမဟာမိဂသဗေဏံ၊ ထိုများစွာသောသမင်အပေါင်း
 သည်။ အပရေန၊ တပါးသော။ သမယေန၊ အခါ၌။ ဝဋ္ဌိံ၊ ကြီးပွားခြင်းသို့ထည်း
 ကောင်း။ ပိဂ္ဂုဋ္ဌိံ၊ နှစ်ပင်ခြင်းသို့ထည်းကောင်း။ ဝေဝုလ္လံ၊ ပြန်ပြောခြင်းသို့
 ထည်းကောင်း။ အာပဇ္ဇေယျ၊ ရောက်ရာ၏။ ဩက္ကစာရိကံ၊ ကြီးရှည်ထုံ၍ထား
 သောသမင်ကို၊ နာသေယျ၊ ပျောက်ရာ၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ မေမယာ၊
 ငါသည်။ အတ္တဿ၊ အနက်ကို။ ပိညာပနာယ၊ သိစေခြင်းငှါ။ အယံဥပမာ၊
 ဤဥပမာကို။ ကတာ၊ ပြုအပ်၏။ အယံစေဝ၊ ဤဆိုထွက်သည်ကား၊ ဧတ္ထ၊
 ဤဥပမာ၌။ အတ္ထော၊ အနက်ထည်း။ ဘိက္ခဝေ၊ ရဟန်းတို့၊ မဟန္တံ၊ ကြီးစွာ
 သော။ နိန္ဒံ၊ ချိုင်းဝှမ်းသော။ ပလ္လယံ၊ ညွှန်ရှိသောအရပ်သည်။ အတ္ထိ၊ ရှိ၏။
 ဣတိခေါ၊ ဤသို့လျှင်။ ယံဝစနံ၊ အကြင်စကားကို။ မယာ၊ ငါသည်။ ဝတ္ထံ၊ ဆို
 အပ်၏။ ဧဝံဝစနံ၊ ထိုနိန္ဒာပလ္လယံဟူသောစကားသည်။ ကာမာနံ၊ ကာမဂုဏ်
 တို့၏အမိဝစနံ၊ အမည်ထည်း။ ဘိက္ခဝေ၊ ရဟန်းတို့၊ မဟာမိဂသဗေဏံ၊
 များစွာသော သမင်အပေါင်းဟူ၍။ ယံဝစနံ၊ အကြင်စကားကို။ ဝတ္ထံ၊ ဆို
 အပ်၏။ ဧဝံဝစနံ၊ ထိုစကားသည်။ သတ္တာနံ၊ သတ္တဝါတို့၏အမိဝစနံ၊ အ
 မည်ထည်း။ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝုရိသော၊ ယောကျ်ားသည်။ အနတ္တကာ
 မော၊ အကျိုးမဲ့ကိုအလိုရှိ၏။ အဟိတတာမော၊ အစီးအပွားမဲ့ကို အလိုရှိ၏။

အယောဂက္ခေမကာမော၊ ယောဂလေးပါးတို့၏ကုန်ရာနိဗ္ဗာန်ကိုအလိုမရှိ၊
 ဣတိခေါ၊ ဤသို့လျှင်၊ ယံဝစနံ၊ အကြင်စကားကို၊ မယာ၊ ငါသည်၊ ဝုတ္တံ၊
 ဆိုအပ်၏၊ ဇေတံဝစနံ၊ ထိုစကားသည်၊ မာရဿ၊ သတ္တဝါတို့၏ကုသိုလ်အ
 လျှင်ကိုဖြတ်တတ်သော၊ ပါရိမတော၊ မကောင်းမှုနှင့်သာယဉ်သောမာရ်နတ်
 သား၏၊ အဓိဝစနံ၊ အမည်တည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ကုဗ္ဗဂ္ဂေါ၊ မကောင်း
 သောအဆီးအတားရှိသောခရီးတည်း၊ ဣတိခေါ၊ ဤသို့လျှင်၊ ယံဝစနံ၊ အကြင်
 စကားကို၊ မယာ၊ ငါသည်၊ ဝုတ္တံ၊ ဆိုအပ်၏၊ ဇေတံဝစနံ၊ ထိုစကားသည်၊
 အဋ္ဌင်္ဂိကဿ၊ အင်္ဂါရှစ်ပါးရှိသော၊ မိစ္ဆာမဂ္ဂဿ၊ ဘောက်ပြန်သောမင်္ဂါ၏၊ အ
 ဓိဝစနံ၊ အမည်တည်း၊ ဣဒံအယံမဂ္ဂေါ၊ ဤမင်္ဂါသည်၊ သေယျထာကတမော၊
 အာဟံနည်း၊ မိစ္ဆာဒိဋ္ဌိယာ၊ မိစ္ဆာဒိဋ္ဌိ၏လည်းကောင်း၊ မိစ္ဆာသင်္ကပ္ပဿ၊
 မိစ္ဆာသင်္ကပ္ပ၏လည်းကောင်း၊ မိစ္ဆာဝါစာယ၊ မိစ္ဆာဝါစာ၏လည်းကောင်း၊
 မိစ္ဆာကမ္မန္တဿ၊ မိစ္ဆာကမ္မန္တ၏လည်းကောင်း၊ မိစ္ဆာအာဇီဝဿ၊ မိစ္ဆာအာ
 ဇီဝ၏လည်းကောင်း၊ မိစ္ဆာဝါယာမဿ၊ မိစ္ဆာဝါယာမ၏ လည်းကောင်း၊
 မိစ္ဆာသတိယာ၊ မိစ္ဆာသတိ၏လည်းကောင်း၊ မိစ္ဆာသမာဓိဿ၊ မိစ္ဆာသမာ
 ဓိ၏လည်းကောင်း၊ ဣတိ၊ ဤသို့၊ အဋ္ဌင်္ဂိကဿ၊ အင်္ဂါရှစ်ပါးရှိသော၊ မိစ္ဆာ
 မဂ္ဂဿ၊ မိစ္ဆာမင်္ဂါ၏၊ အဓိဝစနံ၊ အမည်တည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဩက္ကစ
 ရော၊ တခုသောတညင်သမင်တည်း၊ ဣတိ၊ ဤသို့၊ ယံဝစနံ၊ အကြင်စကား
 ကို၊ ဝုတ္တံ၊ ဆိုအပ်၏၊ ဇေတံဝစနံ၊ ထိုစကားသည်၊ နန္ဒိရာဂဿ၊ နန္ဒိရာဂမည်
 သောတဏှာ၏၊ အဓိဝစနံ၊ အမည်တည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဩက္ကစာရိ
 ကာ၊ ကြိုးရှည်ဖြင့်တွဲ၍ထားအပ်သောသမင်တည်း၊ ဣတိ၊ ဤသို့၊ ယံဝစနံ၊
 အကြင်စကားကို၊ မယာ၊ ငါသည်၊ ဝုတ္တံ၊ ဆိုအပ်၏၊ ဇေတံဝစနံ၊ ထိုစကား
 သည်၊ အဝိဇ္ဇာယ၊ အဝိဇ္ဇာ၏၊ အဓိဝစနံ၊ အမည်တည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊
 ပုရိသော၊ ယောက်ျားသည်၊ အတ္တကာမော၊ အကျိုးကိုအလိုရှိ၏၊ ဟိတကာ
 မော၊ အစီးအပွားကိုအလိုရှိ၏၊ ယောဂက္ခေမကာမော၊ ယောဂလေးပါးတို့၏
 ကုန်ရာနိဗ္ဗာန်ကိုအလိုရှိ၏၊ ဣတိခေါ၊ ဤသို့လျှင်၊ ယံဝစနံ၊ အကြင်စကားကို၊
 မယာ၊ ငါသည်၊ ဝုတ္တံ၊ ဆိုအပ်၏၊ ဇေတံဝစနံ၊ ထိုစကားကို၊ အရဟတေသံ၊
 ပူဇော်အထူးကို ခံထော်မှုထိုက်သော၊ သမ္မာ သမ္ဗုဒ္ဓဿ၊ သစ္စာလေးပါး
 တရားတို့ကိုမဘောက်မပြန်သိထော်မှုသော၊ တထာဂတဿ၊ နှေးထူးရား
 တို့ကဲ့သို့သာခြင်းကောင်းသောမြတ်စွာတရား၏၊ အဓိဝစနံ၊ အမည်တည်း၊
 ဘိက္ခဝေ၊ ရဟန်းတို့၊ မဂ္ဂေါ၊ ခရီးသည်၊ ခေမော၊ ဘေးရှိ၏၊ သောဝဇ္ဇိကော၊
 ချမ်းသာသောအဖြစ်ကိုဆောင်တတ်၏၊ ပီတိဂမနိယော၊ နှစ်သက်ခြင်းကို

ဖြစ်စေတတ်၏။ ဣတိခေါ၊ ဤသို့လျှင်။ ယံဝစနံ၊ အကြင်စကားကို၊ မယာ၊ ငါသည်။ ဇက္ကံ၊ ဆိုအပ်၏။ ဇေဝံဝစနံ၊ ထိုစကားသည်။ အရိယဿ၊ မြတ်သော။ အဋ္ဌဂိကဿ၊ အင်္ဂါရှစ်ပါးရှိသော၊ မဂ္ဂဿ၊ မဂ်၏။ အဝိဝဇနံ၊ အမည်တည်း။ ဣဒံအယံမဂ္ဂေါ၊ ဤမဂ်သည်။ သေယျထာကတမော၊ အဘယ်နည်း။ သမ္မာဒိဗ္ဗိယာ၊ သမ္မာဒိဗ္ဗိ၏ လည်းကောင်း။ သမ္မာသင်္ကပ္ပဿံ၊ သမ္မာသင်္ကပ္ပ၏လည်းကောင်း။ သမ္မာဝါစာယ၊ သမ္မာဝါစာ၏လည်းကောင်း။ သမ္မာကမ္မန္တဿ၊ သမ္မာကမ္မန္တ၏ လည်းကောင်း။ သမ္မာအာဇီဝဿ၊ သမ္မာအာဇီဝ၏ လည်းကောင်း။ သမ္မာဝါယာမဿ၊ သမ္မာဝါယာမ၏လည်းကောင်း။ သမ္မာသတိယာ၊ သမ္မာသတိ၏လည်းကောင်း။ သမ္မာသမာဓိဿ၊ သမ္မာသမာဓိ၏လည်းကောင်း။ အဝိဝစနံ၊ အမည်တည်း။ ဣတိခေါ၊ ဤသို့လျှင်။ ဘိက္ခဝေ၊ ရဟန်းတို့၊ ခေမော၊ ဘေးအပေါင်းငြိမ်းသော။ သောဝတ္ထိကော၊ ချမ်းသာကိုဖြစ်စေတတ်သော၊ ပိ ဘိဂမနိယော၊ နှစ်သက်ခြင်းကိုဖြစ်စေတတ်သော။ မဂ္ဂေါ၊ အရိယမဂ်ရှစ်ပါးဟူသောမြတ်သောထမ်းခရီးကို၊ မယာ၊ ငါတုရားသည်။ ဝိဝဇော၊ ဟင်းသင်းတွင်ထွက်တော်မူအပ်ပြီ။ ကုဗ္ဗဒဂ္ဂါ၊ အပါယ်လေးဘုံသို့ရောက်စေတတ်သောရှစ်ပါးသောမဂ်ဟူသောမကောင်းသောခရီးကို၊ ပိဟိတော၊ ပိတိတော်မူအပ်ပြီ။ ဩက္ကစရော၊ ရှုပါရုံစသည်တို့ကိုထပ်ထပ်သောနန္ဒိရာဂကို၊ ဥပါတော၊ နှုတ်ထွင်းပယ်ဖြတ်အပ်ပြီ။ ဩက္ကစာရိကာ၊ အမြစ်ကိုဖုံးလွှမ်းထတ်သောအဝိဇ္ဇာကို၊ နာသိတာ၊ ပျက်ဆီးအပ်ပြီ။ ဘိက္ခဝေ၊ ရဟန်းတို့၊ သာဝကာနံ၊ သာဝက၏၏။ ဟိတေသိနာ၊ အစီးအပွားကို အလိုရှိတော်မူသော၊ သတ္တာရာ၊ သင်တို့ဆရာငါတုရားသည်။ အနုကမ္မကေန၊ အစဉ်သနားတော်မူသည်ဖြစ်၍၊ အနုကမ္မံ၊ အစဉ်သနားတော်မူသည်ကို၊ ဥပါဒါယ၊ အကြောင်းပြု၍၊ ယံကိစ္စံ၊ အကြင်ဓမ္မစကြာဟောခြင်းအစရှိသော တုရားထကာတို့သည် ပြုအပ်သောကိစ္စကို၊ ကရဏိယံ၊ ပြုအပ်၏။ ကတံ၊ ပြုအပ်သော၊ ယံကိစ္စံ၊ အကြင်ကိစ္စသည်။ အတ္ထိ၊ ရှိ၏။ တံကိစ္စံ၊ ထိုဓမ္မစကြာဟောခြင်းအစရှိသော တုရားကိစ္စကို၊ မယာ၊ ငါသည်။ ဥာပိတံ၊ သိစေအပ်ပြီ။ ဘိက္ခဝေ၊ ရဟန်းတို့။ ဧဝါ၊ သင်တို့သည်။ ဧတာနိ၊ ရုက္ခမူလသနား၊ ထိုသစ်ပင်ရင်းတို့သို့၊ ဧတာနိ၊ သုညာဝါရာနိ၊ ထိုဆိတ်ငြိမ်ရာ တောကျောင်းတို့သို့၊ ဥပဝဇ္ဇာ၊ ကပ်ကုန်၏။ ပိဟရထ၊ နေကြကုန်လော့။ ဘိက္ခဝေ၊ ရဟန်းတို့။ ဈာယထ၊ ဝိပဿနာဘဝိဝနာအစားထုတ်ကြလေကုန်။ မာပမာဒတ္ထ၊ မဝေမထေရုကုန်လင့်။ ပုတ္တံ၊ နောက်၌၊ ပိပ္ပဒိသာရိနော၊ နှလုံးမသာယာကုန်သည်။ မာအဟုဝတ္ထ၊ မဖြစ်ရစ်ကြကုန်လင့်။ အသံ၊ ဤတုရားဟောခြင်းသာလျှင်။ ဝေါတုမှာကံ၊ သင်တို့အား။ အမှာ

ကံ၊ ငါတုရားတို့၏ အနုသာသနီ၊ အဆုံးအမတော်တည်း။ ဣတိ၊ ဤသို့၊ အဝေါ
 စ၊ မိန့်တော်မူ၏။ ဣဒံဝစနံ၊ ဤစကားကို၊ ဘဂဝါ၊ မြတ်စွာဘုရားသည်။ အ
 ဝေါစ၊ မိန့်တော်မူ၏။ တေဘိက္ခု၊ ထိုရဟန်းတို့သည်။ အတ္တမုနာ၊ ဝမ်းမြောက်
 သောစိတ်ရှိသည်ဖြစ်၍။ ဘဂဝတော၊ မြတ်စွာဘုရား၏။ ဘာထိတံ၊ ဟော
 တော်မူအပ်သောစကားထော်ကို။ အဘိနန္ဒု၊ အလွန်နှစ်သက်ကုန်ပြီ။ ဣတိ၊
 ဤသို့၊ သုတံ၊ ကြားအပ်ပါ၏။ နဝမံ၊ ကိုးခုမြောက်သော။ ဧဒေဝိတက္က
 သုတ္တံ၊ ဧဒေဝိတက္ကသုတ်သည်။ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။

၅၀ - ဝိတက္ကသဏ္ဍာနသုတ်။

၁၆။ ဘန္တေ၊ အရှင်ဘုရားကလေးပါ။ ဣဒံသုတ္တံ၊ ဤဝိတက္ကသဏ္ဍာနသုတ်ကို။
 မေမယာ၊ အကျွန်ုပ်အာနန္ဒာသည်။ ဘဂဝတော၊ မြတ်စွာဘုရား၏။ သဗ္ဗုခါ၊
 မျက်မှောက်တော်မူ။ ဧဝံ၊ ဤသို့၊ သုတံ၊ ကြားအပ်ပါ၏။ ကိံ၊ သုတံ၊ အဘယ်
 သို့ကြားအပ်ပါသနည်း။ ဧကံ၊ တပါးသော၊ သမယံ၊ အခါ၌။ ဘဂဝါ၊ မြတ်စွာ
 ဘုရားသည်။ သာဝတ္ထိယံ၊ သာဝတ္ထိပြည်၌။ အနာထဝိလိကဿ၊ အနာထဝိတံ
 သူဌေး၏။ အာရာမေ၊ နှလုံးမွေ့လျော်ပျော်ဘွယ်ရာဖြစ်သော။ ဇေတဝနေ၊
 ဇေတဝန်ကျောင်းတော်၌။ ဝိဟရတိ၊ နေတော်မူ၏။ တဗြံခေါ၊ ထိုသို့နေတော်
 မူသောအခါ၌။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ဘိက္ခု၊ ရဟန်းတို့ကို။ ဘိက္ခ
 ဝေါဘိ၊ ရဟန်းတို့ဟူ၍။ အာမန္တေ၊ မိန့်တော်မူ၏။ တေဘိက္ခု၊ ထိုရဟန်းတို့
 သည်။ ဘဒန္တေ၊ အရှင်ဘုရားဟူ၍။ ဘဂဝတော၊ မြတ်စွာဘုရားအား။
 ပဗ္ဗဿာသု၊ ဝန်ခံကုန်၏။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ဧတံဝစနံ၊ ဤစကား
 ကို။ အဝေါစ၊ မိန့်တော်မူ၏။ ကိံ၊ အဝေါစ၊ အဘယ်သို့မိန့်တော်မူသနည်း။
 ဘိက္ခဝေ၊ ရဟန်းတို့။ အဓိစိတ္တံ၊ လွန်သောစိတ်ကို။ အနုယုတ္တေန၊ ရခြင်းငှါ
 အဘန်တလဲလဲအားထုတ်သော။ ဘိက္ခုနာ၊ ယောဂါဝစရိရဟန်းသည်။ ပဉ္စ
 ဝါးပါးကုန်သော။ နိမိတ္တာနိ၊ အကြောင်းတို့ကို။ ကာလေနကာလံ၊ အခါခပ်
 သိမ်း။ မနုဿိကာတဗ္ဗာနိ၊ နှလုံးသွင်းအပ်ကုန်၏။ ပဉ္စဝါးပါးတို့ဟူသည်။
 ကစမာနိ၊ အဘယ်သည်တို့နည်း။ ဘိက္ခဝေ၊ ရဟန်းတို့။ ဣခါ၊ ဤသာသနာ
 ဧဝံ၌။ ယံနိမိတ္တံ၊ အကြင်အကြောင်းကို။ အာဂမ္မ၊ စွဲ၍။ ယံနိမိတ္တံ၊ အကြင်
 အကြောင်းကို။ မနုဿိကရောတော၊ နှလုံးသွင်းသော။ ဘိက္ခုနော၊ ရဟန်းအား
 ဆန္ဒ၊ ပသံဟိဘာဝိ၊ ဆန္ဒရာဂနှင့်ဖွဉ်သည်လည်း ဖြစ်ကုန်သော။ ဒေါသု

ပသံဟိတာဝိ၊ ဒေါသနှင့်ယှဉ်သည်လည်းဖြစ်ကုန်သော၊ မောဟူပသံဟိ
 ထာဝိ၊မောဟနှင့်ယှဉ်သည်လည်းဖြစ်ကုန်သော၊ပါပကာ၊ယုတ်မာကုန်သော
 အကုသဏ၊အကုသိုလ်ဖြစ်ကုန်သော၊ဝိတက္က၊ဝိတက်တို့သည်၊ဥပ္ပဇ္ဇန္တိ၊
 ဖြစ်ကုန်အံ့။ဘိက္ခဝေ၊ရဟန်းတို့၊ တေဒုဘိက္ခုနာ၊ ထိုရဟန်းသည်၊ တဌာ
 နိမိတ္တာ၊ထိုအကြောင်းမှ၊ ကုသလူပသံဟိတံ၊ ကုသိုလ်ကိုဖြစ်သော၊ အညံ၊
 တပါးသော၊နိမိတ္တံ၊အကြောင်းကို၊ မနုဿိကာတဗ္ဗံ၊နှလုံးသွင်းအပ်၏၊တဌာ
 နိမိတ္တာ၊ ထိုအကြောင်းမှ၊ ကုသလူပသံဟိတံ၊ကုသိုလ်ကိုဖြစ်သော၊ အညံ၊
 တပါးသော၊ နိမိတ္တံ၊အကြောင်းကို၊ မုန္တုတ္တိကာရောတော၊ နှလုံးသွင်းသော၊
 တဿဘိက္ခုနော၊ ထိုရဟန်းအား၊ ဆန္ဒုပသံဟိတာဝိ၊ ဆန္ဒနှင့်ယှဉ်သည်
 လည်းဖြစ်ကုန်သော၊ ဒေါသူပသံဟိတာဝိ၊ဒေါသနှင့် ယှဉ်သည်လည်းဖြစ်
 ကုန်သော၊မောဟူပသံဟိတာဝိ၊မောဟနှင့်ယှဉ်သည်လည်းဖြစ်ကုန်သော၊
 ပါပကာ၊ယုတ်မာကုန်သော၊ အကုသဏ၊အကုသိုလ်ဖြစ်ကုန်သော၊ ယေ
 ဝိတက္က၊အကြင်ဝိတက်တို့သည်၊သံဝိဇ္ဇန္တိ၊ရှိကုန်၏၊ တေ၊ထိုအကုသလ
 ဝိတက်တို့သည်၊ ပဟိယန္တိ၊ပျောက်ကုန်၏၊ တေပဟိနာ၊ ထိုပျောက်ကုန်
 ပြီးသောအကုသိုလ်ဝိတက်တို့သည်၊အတ္တတ္ထံ၊ချုပ်ခြင်းသို့၊ ဂစ္ဆန္တိ၊ရောက်
 ကုန်၏၊ တေသံ၊ ထိုအကုသလ ဝိတက်တို့၏၊ ပဟာနာယ၊ ပျောက်ခြင်း
 ကြောင့်၊အဇ္ဈတ္တမေဝ၊ဂေါစရဇ္ဈတ္တဒ္ဓိသာလျှင်၊ စိတ္တံ၊စိတ်သည်၊သန္တိဋ္ဌတိ၊
 ကောင်းစွာ တည်၏၊ သန္နိသိဒတိ၊ မတုန်မထုပ်တည်၏၊ ဧကောဒိဘာဝံ၊
 မြတ်သောသမာဓိသို့၊သမာဓိယတိ၊ကောင်းစွာဆောင်၏၊ဘိက္ခဝေ၊ရဟန်း
 တို့၊သေယျထာဝိ၊ဥပမာမည်သည်ကား၊ဒက္ခေ၊လိပ်မာသော၊ပထဂဏ္ဍော
 ဝါ၊ထက်သမားသည်လည်းကောင်း၊ ပထဂဏ္ဍေန္တေဝါသိဝါ၊ထက်သမား
 တပည့်သည်လည်းကောင်း၊သုရမာယ၊သိပ်မွေသော၊ အာဏိယာ၊အနှစ်
 ရှိသောသစ်မယ်နှင့်၊ဩဠာရိကံ၊ရုန့်ရင်းသော၊ အာဏိံ၊ စန္ဒကူးပျဉ်အစ
 ရှိသောပျဉ်၌ နက်အပ်သော အဆိပ်ရှိသော မယ်နုကို၊ အဘိနိ ဟနေယျ၊
 ဆောက်ပုတ်ဖြင့် ခတ်၍ နှုတ်ရာ၏၊ အဘိ နိဟရေယျ၊ ဆောင်ရာ၏၊
 အဘိနိဝက္ကေယျ၊ ထက်ဖြင့်ထုပ်၍ ငင်ရာ၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝေ
 မေဝ၊ ဤအတူ သာလျှင်၊ ယံနိမိတ္တံ၊အကြင် အကြောင်းကို၊ အဂဗ္ဗ၊
 စွဲ၍၊ယံနိမိတ္တံ၊အကြင် အကြောင်းကို၊ မနုဿိ ကရောတော၊ နှလုံးသွင်း
 သော၊ ဘိက္ခုနော၊ ရဟန်းအား၊ ဆန္ဒုပသံဟိတာဝိ၊ ဆန္ဒရာနှင့်ယှဉ်
 သည်လည်း ဖြစ်ကုန်သော၊ ဒေါသူပသံဟိတာဝိ၊ ဒေါသနှင့် ယှဉ်သည်
 လည်းဖြစ်ကုန်သော၊ မောဟူပသံဟိတာဝိ၊ မောဟနှင့် ယှဉ်သည်လည်း

ဖြစ်ကုန်သော၊ ပါပကာ၊ ယုတ်မာကုန်သော၊ အကုသလ၊ အကုသိုလ်ဖြစ်
ကုန်သော၊ ဝိတက္ကာ၊ ဝိတက်တို့သည်၊ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏။ ဘိက္ခဝေ၊ ရဟန်း
တို့၊ တေနဘိက္ခုနံ၊ ထိုရဟန်းသည်၊ တမ္ဗာနိမိတ္တာ၊ ထိုအကြောင်းမှ၊ ကုသ
လူပသံဟိတံ၊ ကုသိုလ်ကိုဖြစ်သော၊ အညံ၊ တပါးသော၊ နိမိတ္တံ၊ အကြောင်းကို၊
မနုဿိကရောတော၊ နှလုံးသွင်းအပ်၏။ တမ္ဗာနိမိတ္တာ၊ ထိုအကြောင်းမှ၊ ကုသလူ
ပသံဟိတံ၊ ကုသိုလ်ကိုဖြစ်သော၊ အညံ၊ တပါးသော၊ နိမိတ္တံ၊ အကြောင်းကို၊
မနုဿိကရောတော၊ နှလုံးသွင်းသော၊ တဿ ဘိက္ခုနော၊ ထိုရဟန်းအား၊
ဆန္ဒုပသံဟိတာဝိ၊ ဆန္ဒနှင့်ယှဉ်သည်လည်း ဖြစ်ကုန်သော၊ ဒေါသုပသံ
ဟိတာဝိ၊ ဒေါသနှင့်ယှဉ်သည်လည်းဖြစ်ကုန်သော၊ မောဟုပသံဟိတာဝိ၊
မောဟနှင့်ယှဉ်သည်လည်း ဖြစ်ကုန်သော၊ ပါပကာ၊ ယုတ်မာကုန်သော၊
အကုသလ၊ အကုသိုလ်ဖြစ်ကုန်သော၊ ယေဝိတက္ကာ၊ အကြင်ဝိတက်တို့
သည်၊ သံဝိဇ္ဇန္တိ၊ ရှိကုန်၏။ တေ၊ ထိုအကုသလဝိတက်တို့သည်၊ ပဟိယုန္တိ၊
ပျောက်ကုန်၏။ တေပဟိနာ၊ ထိုပျောက်ကုန်ပြီးသောအကုသလဝိတက်တို့
သည်၊ အတ္တတ္ထံ၊ ချုပ်ခြင်းသို့၊ ဝုန္တိ၊ ရောက်ကုန်၏။ တေသံ၊ ထိုအကုသလ
ဝိတက်တို့၏။ ပဘာနာ၊ ပျောက်ခြင်းကြောင့်၊ အဇ္ဈတ္တမေဝ၊ ဂေါစရဇ္ဈတ္တ
သာလျှင်၊ ဗိတ္တံ၊ စိတ်သည်၊ သန္တိဗ္ဗတိ၊ ကောင်းစွာတည်၏။ သန္တိဗိဒတိ၊
မကုန်မထွက်တည်၏။ ဧကောဒိဘာဝံ၊ ဖြတ်သောသမာဓိသို့၊ လမာဓိယတိ၊
ကောင်းစွာဆောင်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ တမ္ဗာနိမိတ္တာ၊ ထိုအကြောင်းမှ၊
ကုသလူပသံဟိတံ၊ ကုသိုလ်ကိုဖြစ်သော၊ အညံ၊ တပါးသော၊ နိမိတ္တံ၊ အ
ကြောင်းကို၊ မနုဿိကရောတော၊ နှလုံးသွင်းသော၊ တဿ ဘိက္ခုနော၊
ထိုရဟန်းအား၊ ဆန္ဒုပသံဟိတာဝိ၊ ဆန္ဒနှင့်ယှဉ်သည်လည်းဖြစ်ကုန်သော၊
ဒေါသုပသံဟိတာဝိ၊ ဒေါသနှင့်ယှဉ်သည်လည်းဖြစ်ကုန်သော၊ မောဟုပသံ
ဟိတာဝိ၊ မောဟနှင့်ယှဉ်သည်လည်းဖြစ်ကုန်သော၊ ပါပကာ၊ ယုတ်မာကုန်
သော၊ အကုသလ၊ အကုသိုလ်ဖြစ်ကုန်သော၊ ဝိတက္ကာ၊ ဝိတက်တို့သည်၊
စေဥပ္ပဇ္ဇန္တေ၊ အကယ်၍ဖြစ်ကုန်သည်သာလျှင်ဖြစ်အံ့၊ ဘိက္ခဝေ၊ ရဟန်းတို့
ထေနဘိက္ခုနံ၊ ထိုရဟန်းသည်၊ တေသံဝိတက္ကာနံ၊ ထိုအကုသိုလ်ဝိတက်တို့
၏။ အာဒိနဝေ၊ အပြစ်ကို၊ ဥပပရိက္ခိတဗ္ဗော၊ စူးစမ်းဆင်ခြင်အပ်၏။ ကံ ဥ
ပပရိက္ခိတဗ္ဗော၊ အဘယ်သို့စူးစမ်းဆင်ခြင်အပ်သနည်း။ ဣတိဝိ၊ ဤသို့သော
အကြောင်းကြောင့်လည်း။ ဣမေဝိတက္ကာ၊ ဤအကုသိုလ် ဝိတက်တို့သည်၊
အကုသလ၊ အကုသိုလ်ဖြစ်ကုန်၏။ ဣတိဝိ၊ ဤသို့သောအကြောင်းကြောင့်
လည်း။ ဣမေဝိတက္ကာ၊ ဤအကုသိုလ် ဝိတက်တို့သည်၊ သာဝဇ္ဇာ၊ အပြစ်

ရှိကုန်၏။ ဣတိပိ၊ ဤသို့သောအကြောင်းကြောင့်လည်း။ ဣမေပိတု က္ကာ၊ ဤအကုသိုလ် ပိတက်တို့သည်။ ဒုက္ခပိပါကာ၊ မကောင်း ကျိုးကို ဖြစ်စေတတ်ကုန်၏။ ဣတိ၊ ဤသို့၊ ဥပပရိက္ခိတဗ္ဗော၊ ရူးစမ်းဆင်ခြင်အပ်၏။ တေသံပိတက္ကာနံ၊ ထိုပိတက်တို့၏အာဒိနဝံ၊ အပြစ်ကို၊ ဥပပရိက္ခိတော၊ ရူးစမ်းဆင်ခြင်သော။ တဿဘိက္ခုနော၊ ထိုရဟန်းအား၊ ဆန္ဒုပသံဟိတာဝိ၊ ဆန္ဒနှင့်ယှဉ်သည်လည်းဖြစ်ကုန်သော။ ဒေါသုပသံဟိတာဝိ၊ ဒေါသနှင့်ယှဉ်သည့်ထည်းဖြစ်ကုန်သော။ မောဟုပသံဟိတာဝိ၊ မောဟနှင့်ယှဉ်သည်လည်းဖြစ်ကုန်သော။ ပါပကာ၊ ယုတ်မာကုန်သော။ အကုသလော၊ အကုသိုလ်ဖြစ်ကုန်သော။ ယေပိတက္ကာ၊ အကြင်ပိတက်တို့သည်၊ သံဝိဇ္ဇန္တိ၊ ရှိကုန်၏။ တေ၊ ထိုအကုသလပိတက်တို့သည်။ ပဟိယုန္တိ၊ ပျောက်ကုန်၏။ တေပဟိနာ၊ ထိုပျောက်ကုန်ပြီးသော အကုသလပိတက်တို့သည်။ အဗ္ဘတ္တံ၊ ချုပ်ခြင်းသို့၊ ဂစ္ဆန္တိ၊ ရောက်ကုန်၏။ တေသံ၊ ထိုအကုသလပိတက်တို့၏၊ ပဟာနာ၊ ပျောက်ခြင်းကြောင့်၊ အဗ္ဘတ္တမေဝ၊ ဂေါစရဗ္ဘတ္တန္တိသာလျှင်၊ စိတ္တံ၊ စိတ်သည်။ သန္တိ ဗ္ဗတိ၊ ကောင်းစွာထည်၏။ သန္တိသိဒ္ဓတံ၊ မတုန်မလှုပ်ထည်၏။ ဧကောဒိဘာဝံ၊ မြတ်သောသမာဓိသို့၊ သမာဓိပတိ၊ ကောင်းစွာဆောင်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ဒဟာရော၊ ပျိုငယ်သော၊ ယုဝါဝါ၊ ပဋ္ဌမအရွယ်၌ ထည်သည်လည်းဖြစ်သော။ မဏ္ဍနက ဇာတိကော၊ တန်းဆာ ဆင်လေ့ သဘောရှိသော။ ဣတ္ထိဝါ၊ မိန်းမသည်လည်းကောင်း၊ ဝုရိသောဝါ၊ ယောကျ်ားသည်လည်းကောင်း။ ကဗ္ဗောလည်၌၊ အသတ္တေန၊ တရံတယောက်သောရန်သူလည်ဆွဲအပ်သော။ အဟိကုဏပေနဝါ၊ မြွေကောင်ပုပ်ဖြင့်လည်းကောင်း၊ ကုက္ကုရကုဏပေနဝါ။ ခွေးကောင်ပုပ်ဖြင့်လည်းကောင်း၊ မနုဿကုဏပေနဝါ၊ လူကောင်ပုပ်ဖြင့်လည်းကောင်း၊ အပ္ပိယေ ယုယထာ၊ ငြီးငွေ့သကဲ့သို့၊ ဟရာယေယုယထာ၊ ယှက်နိုးရာသကဲ့သို့၊ ဇိကုစ္ဆယုယထာ၊ စက်ဆုပ်ရာသကဲ့သို့၊ ဘိက္ခဝေ၊ ရဟန်းတို့။ ဧဝမေဝ၊ ဤအတူသာလျှင်၊ ခေါ၊ စင်စစ်၊ တဌာနိမိတ္တာ၊ ထိုအကြောင်းမှ၊ ကုသလုပသံဟိတံ၊ ကုသိုလ်ကိုရှိသော၊ အညံ၊ တပေါင်းသော၊ နမိတ္တံ၊ အကြောင်းကို၊ မနုသိကရောတော၊ နှလုံးသွင်းသော၊ တဿဘိက္ခုနော၊ ထိုရဟန်းအား၊ ဆန္ဒုပသံဟိတာဝိ၊ ဆန္ဒနှင့်ယှဉ်သည်လည်းဖြစ်ကုန်သော။ ဒေါသုပသံဟိတာဝိ၊ ဒေါသနှင့်ယှဉ်သည်လည်းဖြစ်ကုန်သော။ မောဟုပသံဟိတာဝိ၊ မောဟနှင့်ယှဉ်သည်လည်းဖြစ်ကုန်သော။ ပါပကာ၊ ယုတ်မာကုန်သော။ အကုသလော၊ အကုသိုလ် ဖြစ်ကုန်သော။ ပိတက္ကာ၊ ပိတက်တို့သည်၊ ဝေဥပ္ပန္နန္တေဝ၊ အကယ်၍ဖြစ်ကုန် သည်သာလျှင် ဖြစ်အံ့။

သိက္ခဝေ၊ ရဟန်းတို့၊ ထေနံ ဘိက္ခုနာ၊ ထိုရဟန်းသည်၊ တေသံဝိတက္ကနံ၊ ထို
 ဝိတက်တို့၏၊ အာဒိနဝေါ၊ အပြစ်ကို၊ ဥပပရိက္ခိတဗ္ဗော၊ စူးစမ်းဆင်ခြင်အပ်
 ၏၊ ကံ ဥပပရိက္ခိတဗ္ဗော။ အဘယ်သို့စူးစမ်းဆင်ခြင်အပ်သနည်း၊ ဣတိဝိ၊
 ဤသို့သော အကြောင်းကြောင့်လည်း၊ ဣမေဝိတက္ကာ၊ ဤဝိတက်တို့သည်၊
 အကုသဏာ၊ အကုသိုလ်တို့သည်၊ ဣတိဝိ၊ ဤသို့သော အကြောင်းကြောင့်
 လည်း၊ ဣမေဝိတက္ကာ၊ ဤဝိတက်တို့သည်၊ သာဝဇ္ဇော၊ အပြစ် ရှိကုန်၏၊
 ဣတိဝိ၊ ဤသို့သော အကြောင်းကြောင့်လည်း၊ ဣမေဝိတက္ကာ၊ ဤဝိတက်
 တို့သည်၊ ဒုက္ခဝိပါကာ၊ မကောင်းကျိုးကို ဖြစ်စေ ထတ်ကုန်၏၊ ဣတိ၊
 ဤသို့၊ ဥပပရိက္ခိတဗ္ဗော၊ စူးစမ်း ဆင်ခြင်အပ်၏၊ တေသံဝိတက္ကနံ၊ ထို
 ဝိတက်တို့၏၊ အာဒိနဝံ၊ အပြစ်ကို၊ ဥပပရိက္ခိတော၊ စူးစမ်းဆင်ခြင်သော၊
 တဿ ဘိက္ခုနော၊ ထိုရဟန်းအား၊ ဆန္ဒုပသံဟိတောဝိ၊ ဆန္ဒနှင့် ယှဉ်သည်
 ထည်း ဖြစ်ကုန်သော၊ ဒေါသုပ သံဟိတာဝိ၊ ဒေါသနှင့် ယှဉ်သည်လည်း
 ဖြစ်ကုန်သော၊ မောဟုပသံဟိတာဝိ၊ မောဟနှင့် ယှဉ်သည်လည်း ဖြစ်ကုန်
 သော၊ ပါပကာ၊ ယုတ်မာကုန်သော၊ အကုသဏာ၊ အကုသိုလ် ဖြစ်ကုန်
 သော၊ ယေဝိတက္ကာ၊ အကြင်ဝိတက်တို့သည်၊ သံဝိဇ္ဇန္တိ၊ ရှိကုန်၏၊ တေ၊ ထို
 အကုသလ ဝိတက်တို့သည်၊ ပဟိယန္တိ၊ ပျောက်ကုန်၏၊ တေပဟိနာ၊ ထို
 ပျောက်ကုန်ပြီးသော အကုသလ ဝိတက်တို့သည်၊ အတ္တတ္ထံ၊ ချုပ်ခြင်းသို့၊
 ဝန္တိန္တိ၊ ရောက်ကုန်၏၊ တေသံ၊ ထိုအကုသလ ဝိတက်တို့၏၊ ပဟာနာ၊
 ပျောက်ခြင်းကြောင့်၊ အဇ္ဈတ္တမေဝ၊ ဂေါစုဒ္ဓတ္တန္တံ သာလျှင်၊ စိတ္တံ၊ စိတ်
 သည်၊ သန္တိ ဓူတိ၊ ကောင်းစွာတည်၏၊ သန္တိ သိဒတိ၊ မတုန်မလှုပ်တည်၏၊
 ဒေက္ခာဒိဂ္ဂဘဝံ၊ မြတ်သော သမာဓိသို့၊ သမာဓိယတိ၊ ကောင်းစွာ ဆောင်၏၊
 သိက္ခဝေ၊ ရဟန်းတို့၊ ထေသန္တိဝိတက္ကနံ၊ ထိုဝိတက်တို့၏လည်း၊ အာဒိ
 နဝံ၊ အပြစ်ကို၊ ဥပပရိက္ခိတော၊ စူးစမ်းဆင်ခြင်သော၊ တဿ ဘိက္ခုနော၊
 ထိုရဟန်းအား၊ ဆန္ဒုပသံဟိတာဝိ၊ ဆန္ဒနှင့် ယှဉ်သည်လည်း ဖြစ်ကုန်
 သော၊ ဒေါသုပ သံဟိ တာဝိ၊ ဒေါသနှင့် ယှဉ်သည်လည်း ဖြစ်ကုန်
 သော၊ မောဟုပသံဟိတာဝိ၊ မောဟနှင့် ယှဉ်သည်လည်း ဖြစ်ကုန်သော၊
 ပါပကာ၊ ယုတ်မာကုန်သော၊ အကုသဏာ၊ အကုသိုလ် ဖြစ်ကုန်သော၊
 ဝိတက္ကာ၊ ဝိတက်တို့သည်၊ ဝေဥပ္ပဇ္ဇန္တေဝ၊ အကယ်၍ ဖြစ်ကုန်သည်သာ
 သျှင်ဖြစ်အံ့၊ သိက္ခဝေ၊ ရဟန်းတို့၊ ထေနံ ဘိက္ခုနာ၊ ထိုရဟန်းသည်၊
 တေသံဝိတက္ကနံ၊ ထိုဝိတက်တို့ကို၊ အသတိ၊ အမနုဿိကာရော၊ မအောက်
 မှေခြင်းနှလုံး မသွင်း ခြင်းသို့၊ အာပဇ္ဇိ တဗ္ဗော၊ ရောက်အပ်၏၊ တေသံ

ဝိတက္ကနံ။ ထိုဝိတက်တို့ကို၊ အသတိအမနသိကာရံ၊ မအောက်မေ့ခြင်း နှလုံးမသွင်းခြင်းသို့၊ အာပဇ္ဇတော။ ရောက်သော၊ တဿ၊ ထိုရဟန်းအား၊ ဆန္ဒုပသံဟိတာဝိ၊ ဆန္ဒနှင့်ယှဉ်သည်လည်းဖြစ်ကုန်သော၊ ဒေါသုပသံဟိ တာဝိ၊ ဒေါသနှင့်ယှဉ်သည်လည်းဖြစ်ကုန်သော၊ မောဟုပသံဟိတာဝိ၊ မော ဟနှင့်ယှဉ်သည်လည်း ဖြစ်ကုန်သော၊ ပါပကာ၊ ယုတ်မာကုန်သော၊ အကု သဿ၊ အကုသိုလ်ဖြစ်ကုန်သော၊ ယေဝိတက္ကာ၊ အကြင်ဝိတက်တို့သည်၊ သံဝိဇ္ဇန္တိ၊ ရှိကုန်၏၊ ထေ၊ ထိုအကုသလ ဝိတက်တို့သည်၊ ပဟိယန္တိ၊ ပျောက်ကုန်၏၊ တေပဟိနာ၊ ထိုပျောက်ကုန်သောဝိတက်တို့သည်၊ အပ္ပတ္တံ၊ ချုပ်ခြင်းသို့၊ ဝဇ္ဇန္တိ၊ ရောက်ကုန်၏၊ ထေသံ၊ ထိုအကုသလဝိတက်တို့၏၊ ဗဟာနာ၊ ပျောက်ခြင်းကြောင့်၊ အဇ္ဈတ္တမေဝ၊ ဂေါစရဇ္ဈတ္တဒ္ဓိသာလျှင်၊ စိတ္တံ၊ စိတ်သည်၊ သန္တိဋ္ဌတိ၊ ကောင်းစွာတည်၏၊ သန္နိသီဒတိ၊ မတုန်မထွ် တည်၏၊ ဧကောဒိဘာဝံ၊ မြတ်သောသမာဓိသို့၊ သမာဓိယတိ၊ ကောင်းစွာ ဆောင်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ သေယျထာဝိ၊ ဥပမာမည်သည်ကား၊ စက္ခုမာ၊ မျက်စိအမြင်ရှိသော၊ ပုဂ္ဂိုလော၊ ယောက်ျားသည်၊ အာပါတ ဝတာနံ၊ ထင်ခြင်းသို့ရောက်ကုန်သော၊ ရူပါနံ၊ ရူပါရုံတို့ကို၊ အဒဿန ကာမော၊ မြင်ခြင်းငှါအလိုမရှိသည်၊ အဿ၊ ဖြစ်ရာ၏၊ သော၊ ထိုယောက်ျား သည်၊ နိဗ္ဗိဇေယျဝါ၊ မျက်စိကိုသော်လည်းမှိတ်ရာ၏၊ အညောနံ၊ တပါးဖြင့်၊ အပထောကေယျဝါ၊ ကြည့်မှုလည်းကြည့်ရာ၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဧဝ မေဝ၊ ဤအတူသာလျှင်၊ ခေါ၊ စင်စစ်၊ တေသမ္ဘိဝိတက္ကနံ၊ ထိုဝိတက်တို့၏ လည်း၊ အာဒိနဝံ၊ အပြစ်ကို၊ ဥပပရိက္ခတော၊ စူးစမ်းဆင်ခြင်သော၊ တဿ ဘိက္ခုနော၊ ထိုရဟန်းအား၊ ဆန္ဒုပသံဟိတာဝိ၊ ဆန္ဒနှင့်ယှဉ်သည်လည်းဖြစ် ကုန်သော၊ ဒေါသုပသံဟိတာဝိ၊ ဒေါသနှင့်ယှဉ်သည် လည်းဖြစ်ကုန်သော၊ မောဟုပသံဟိတာဝိ၊ မောဟနှင့်ယှဉ်သည်လည်းဖြစ်ကုန်သော၊ ပါပကာ၊ ယုတ်မာ ကုန်သော၊ အကုသဿ၊ အကုသိုလ် ဖြစ်ကုန်သော၊ ဝိတက္ကာ၊ ဝိတက်တို့သည်၊ စေဥပ္ပဇ္ဇန္တေ၊ အကယ်၍ဖြစ်ကုန်သည်သာ လျှင်ဖြစ်အံ့၊ (ပ)။ ဧကောဒိဘာဝံ၊ မြတ်သော သမာဓိသို့၊ သမာဓိယတိ၊ ကောင်းစွာ ဆောင်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ တေသမ္ဘိဝိတက္ကနံ၊ ထိုဝိတက်တို့ကိုလည်း အသတိအမနသိကာရံ၊ မအောက်မေ့ခြင်း နှလုံးမသွင်းခြင်းသို့၊ အာပဇ္ဇ တော၊ ရောက်သော၊ တဿဘိက္ခုနော၊ ထိုရဟန်းအား၊ ဆန္ဒုပသံဟိတာဝိ၊ ဆန္ဒနှင့်ယှဉ်သည်လည်း ဖြစ်ကုန်သော၊ ဒေါသုပသံဟိတာဝိ၊ ဒေါသနှင့် ယှဉ်သည်လည်းဖြစ်ကုန်သော၊ မောဟုပသံဟိတာဝိ၊ မောဟနှင့်ယှဉ်သည်

လည်းဖြစ်ကုန်သော၊ ဝါပကာ၊ ယုတ်မာကုန်သော၊ အကုသလာ၊ အကုသိုလ်
 ဖြစ်ကုန်သော၊ ဝိတက္ကာ၊ ဝိတက်တို့သည်၊ ဝေဥပ္ပဇ္ဇန္တေ၊ အကယ်၍ဖြစ်
 ကုန်သည်သာလျှင်ဖြစ်အံ့၊ ဘိက္ခဝေ၊ ရဟန်းတို့ထေရ်ဘိက္ခုနာ၊ ထိုရဟန်း
 သည်၊ တေသံဝိတက္ကာနံ၊ ထိုဝိတက်တို့၏၊ ဝိတက္ကသင်္ခါရသစ္စာနံ၊ ဝိတက်
 ကိုပြုခြင်းသောအကြောင်း၏တည်ရာကို၊ မနုထိကာတဗ္ဗံ၊ နှလုံးသွင်းအင်၏၊
 တေသံဝိတက္ကာနံ၊ ထိုဝိတက်တို့၏၊ ဝိတက္ကသင်္ခါရသစ္စာနံ၊ ဝိတက်ကို
 ပြုခြင်းသောအကြောင်း၏တည်ရာကို၊ မနုထိကရောတော၊ နှလုံးသွင်းသော၊
 တဿ၊ ထိုရဟန်းအား၊ ဆန္ဒုပသံဟိတာဝိ၊ ဆန္ဒနှင့် ယှဉ်သည်လည်းဖြစ်
 ကုန်သော၊ ဒေါသုပသံဟိတာဝိ၊ ဒေါသနှင့် ယှဉ်သည်လည်းဖြစ်ကုန်သော၊
 မောဟုပသံဟိတာဝိ၊ မောဟနှင့်ယှဉ်သည်လည်းဖြစ်ကုန်သော၊ ပါပကာ၊
 ယုတ်မာ ကုန်သော၊ အကုသလာ၊ အကုသိုလ်ဖြစ်ကုန်သော၊ ယေဝိတက္ကာ၊
 အကြင်ဝိတက်တို့သည်၊ သံဝိဇ္ဇန္တိ၊ ရှိကုန်၏၊ တေ၊ ထိုအကုသလဝိတက်
 တို့သည်၊ ပဟိယန္တိ၊ ပျောက်ကုန်၏၊ တေပဟိနာ၊ ထိုပျောက်ကုန်ပြီးသော
 ဝိတက်တို့သည်၊ အတ္တတ္ထံ၊ ချုပ်ခြင်းသို့၊ ဝတ္ထန္တိ၊ ရောက်ကုန်၏၊ တေသံ၊
 ထိုအကုသိုလ်ဝိတက်တို့၏၊ ပဟာနာ၊ ပျောက်ခြင်းကြောင့်၊ အတ္တတ္ထမေဝ၊
 ဂေါစရန္တု၊ ဘုဒ္ဓသာလျှင်၊ ဝိတ္တံ၊ ဝိတ်သည်၊ သန္တိ၊ ငွေတိ၊ ထည်၏၊ သန္တိသီဒတိ၊
 မတုန်မထွပ်တည်၏၊ ဧကောဒိဘာဝံ၊ မြတ်သောသမာဓိသို့၊ သမာဓိယတိ၊
 ကောင်းစွာ ဆောင်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ သေယျထာဝိ၊ ဥပမာမည်
 သည်ကား၊ ဝုရိသော၊ ယောက်ျားသည်၊ သီလံ၊ လျှင်စွာ၊ ဝစ္ဆေယျ၊ သွား
 ရာ၏၊ တဿ၊ ထိုယောက်ျားအား၊ ဧံ၊ ဤသို့သော အကြံသည်၊ အဿံ၊
 ဖြစ်ရာ၏၊ ကိံအဿ၊ အဘယ်သို့ ဖြစ်ရာသနည်း၊ ကိံ ကာရဏာ၊ အဘယ်
 သို့သော အကြောင်းကြောင့်၊ အဟံ၊ ငါသည်၊ သီလံ၊ လျှင်စွာ၊ ဝစ္ဆာမိ
 နုခေါ၊ သွားရအံ့နည်း၊ သဏိကံ၊ ဖြည်းဖြည်း၊ အဟံ၊ ငါသည်၊ ဝစ္ဆေယျ၊
 သွားရမူကား၊ ယံနုန၊ ကောင်းလေစွ၊ ဣတိဧံ၊ ဤသို့သော အကြံသည်၊
 အဿ၊ ဖြစ်ရာ၏၊ ဣတိဝိတ္တံ၊ ဤသို့သောဝိတ်အကြံကို၊ ဥပ္ပါဒေတွာ၊ ဖြစ်စေ၍၊
 သောဝုရိသော၊ ထိုယောက်ျားသည်၊ သဏိကံ၊ ဖြည်းဖြည်း၊ ဝစ္ဆေယျ
 ယဿ၊ သွားရာသကဲ့သို့လည်းကောင်း၊ ကိံ ကေနကာရဏေန၊ အဘယ်
 သို့သောအကြောင်းကြောင့်၊ အဟံ၊ ငါသည်၊ သဏိကံ၊ ဖြည်းဖြည်း၊ ဝစ္ဆာမိ
 နုခေါ၊ သွားရအံ့နည်း၊ အဟံ၊ ငါသည်၊ ယံနုနဟိဋ္ဌေယျ၊ အကယ်၍ ရပ်ရမူ
 ကား၊ အဟောဝတ၊ ကောင်းလေစွ၊ ဣတိဧံ၊ ဤသို့သောအကြံသည်၊ တဿ
 ထိုယောက်ျားအား၊ အဿ၊ ဖြစ်ရာ၏၊ ဣတိ၊ ဤသို့၊ ဥပ္ပါဒေတွာ၊ ဖြစ်စေ၍၊

သောပုဂ္ဂိုလော၊ ထိုယောကျ်ားသည်၊ ^(၆၈၉) နိဗ္ဗေယျဗဟော၊ ရပ်ရာသက္ကတံသို့လည်း
 ကောင်း၊ ကိံ ကေနကာရဏေန၊ အဘယ်သို့သော အကြောင်းကြောင့်၊ အဟံ၊
 ငါသည်၊ ဝိတောနုခေါ၊ ရပ်နေအံ့နည်း၊ အဟံ၊ ငါကား၊ ယံနုနိယိဇေယျံ၊
 အကယ်၍ ထိုင်ရမူကား၊ အဟောဝတ၊ ကောင်းလေစွာ၊ ဣတိဝေံ၊ ဤသို့သော
 အကြံသည်၊ တဿ၊ ထိုယောကျ်ားအား၊ အဿ၊ ဖြစ်ရာ၏၊ ဣတိဝိတ္တံ၊ ဤသို့
 သောစိတ်အကြံကို၊ ဥပ္ပါဒေတွာ၊ ဖြစ်စေ၍၊ သောပုဂ္ဂိုလော၊ ထိုယောကျ်ား
 သည်၊ နိယိဇေယျဗဟော၊ ထိုင်ရာသက္ကတံသို့လည်းကောင်း၊ ကိံ ကေနကာ
 ရဏေန၊ အဘယ်သို့သော အကြောင်းကြောင့်၊ အဟံ၊ ငါသည်၊ နိယိဇော
 နုခေါ၊ ထိုင်နေအံ့နည်း၊ အဟံ၊ ငါကား၊ ယံနုနိယိဇေယျံ၊ အကယ်၍ အိပ်ရ
 မူကား၊ အဟောဝတ၊ ကောင်းလေစွာ၊ ဣတိဝေံ၊ ဤသို့သော အကြံသည်၊
 တဿ၊ ထိုယောကျ်ားအား၊ အဿ၊ ဖြစ်ရာ၏၊ ဣတိဝိတ္တံ၊ ဤသို့သောစိတ်
 အကြံကို၊ ဥပ္ပါဒေတွာ၊ ဖြစ်စေ၍၊ သောပုဂ္ဂိုလော၊ ထိုယောကျ်ားသည်။
 နိဗ္ဗေယျဗဟော၊ အိပ်ရာသက္ကတံသို့လည်းကောင်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊
 ဝေံဟိ၊ ဤသို့လျှင်၊ သောပုဂ္ဂိုလော၊ ထိုယောကျ်ားသည်၊ ဩဇ္ဇာရိက္ခံ၊ ဩဇ္ဇာ
 ရိက္ခံ၊ ရှန်ရှင်းရှန်ရှင်းသော၊ ဣရိယာပထံ၊ ဣရိယာပုထ်ကို၊ အဘိနိဝဇ္ဇေတွာ၊
 ကြဉ်၍၊ သုရမံ၊ သုရမံ၊ သိပ်မွေ့သည်ထက် သိပ်မွေ့သော၊ ဣရိယာပထံ၊
 ဣရိယာပုထ်ကို၊ ကပ္ပေယျဗဟော၊ ပြုရာသက္ကတံသို့လည်းကောင်း၊ ဘိက္ခဝေ၊
 ရဟန်းတို့၊ ဝေမေဝံ၊ ဤအတူ၊ ခေါ၊ စင်စစ်၊ တေသံဝိတက္ကန္တံ၊ ထိုဝိတက်တို့
 ကို၊ အသတိအမနုယိကာရံ၊ မအောက်ဓေခြင်းနှလုံးမသွင်းခြင်းသို့၊ အာပဇ္ဇ
 တော၊ ရောက်သော၊ တဿ၊ ဘိက္ခုနော၊ ထိုရဟန်းအား၊ ဆန္ဒုပသံဟိတာဝိ၊
 ဆန္ဒနှင့် ဖွဉ်သည်လည်းဖြစ်ကုန်သော၊ ဒေါသုပသံဟိတာဝိ၊ ဒေါသနှင့် ဖွဉ်
 သည်လည်း ဖြစ်ကုန်သော၊ မောဟုပသံဟိတာဝိ၊ မောဟနှင့် ဖွဉ်သည်
 လည်းဖြစ်ကုန်သော၊ ပါပကာ၊ ယုတ်မာကုန်သော၊ အကုလထာ၊ အကုသိုလ်
 ဖြစ်ကုန်သော၊ ဝိတက္က၊ ဝိတက်တို့သည်၊ ဧဝံဥပ္ပဇ္ဇန္တေ၊ အကယ်၍ ဖြစ်ကုန်
 သည်သာလျှင်ဖြစ်အံ့၊ (၇)၊ ဧကေုဒ္ဒိဘာဝိ၊ ဖြစ်သောသမာဓိသို့၊ သမာဓိ
 ယတိ၊ ကောင်းစွာဆောင်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ တေသံဝိတက္ကန္တံ၊ ထိုဝိ
 တက်တို့၏လည်း၊ ဝိတက္က သံ၊ ရသဏ္ဍာနံ၊ ဝိတက်ကို ပြုပြင်သောအ
 ကြောင်း၏တည်ရာကို၊ မနုယိကရောထော၊ နှလုံးသွင်းသော၊ တဿ၊ ဘိက္ခု
 နော၊ ထိုရဟန်းအား၊ ဆန္ဒုပသံဟိတာဝိ၊ ဆန္ဒနှင့် ဖွဉ်သည်လည်းဖြစ်ကုန်
 သော၊ ဒေါသုပသံဟိတာဝိ၊ ဒေါသနှင့် ဖွဉ်သည်လည်းဖြစ်ကုန်သော၊ မော
 ဟုပသံဟိတာဝိ၊ မောဟနှင့် ဖွဉ်သည်လည်းဖြစ်ကုန်သော၊ ပါပကာ၊ ယုတ်

မာကုန်သော၊ အကုသလံ၊ အကုသိုလ်ဖြစ်ကုန်သော၊ ဝိတက္ကာ၊ ဝိတက်တို့သည်။ စေဥပ္ပန္နန္တေ၊ အကယ်၍ဖြစ်ကုန်သည်သာလျှင်ဖြစ်အံ့၊ ဘိက္ခဝေ၊ ရဟန်းတို့၊ တေဒုဘိက္ခုနာ၊ ထိုရဟန်းသည်။ ဒန္တေ၊ အောက်သွား၌၊ အဘိဒန္တံ၊ အထက်သွားကို၊ အာဓာယ၊ ထား၍၊ ဇိဝါယ၊ ယျာဖြင့်၊ တာလုံ၊ အစောက်ကို၊ အာဟာရံ၊ ထိ၍၊ စေတသာ၊ ကုသိုလ်စိတ်ဖြင့်၊ ဝိတ္တံ၊ အကုသိုလ်စိတ်ကို၊ အဘိနိဂ္ဂဏ္ဍတဗ္ဗံ၊ နှိပ်အပ်၏၊ အဘိနိဂ္ဂဏ္ဍတဗ္ဗံ၊ ညှပ်အပ်၏၊ အဘိသန္တာပေတဗ္ဗံ၊ ပူပန်စေအပ်၏၊ ဒန္တေ၊ အောက်သွား၌၊ အဘိဒန္တံ၊ အထက်သွားကို၊ အာဓာယ၊ ထား၍၊ ဇိဝါယ၊ ယျာဖြင့်၊ တာလုံ၊ အစောက်ကို၊ အာဟာရံ၊ ထိ၍၊ စေတသာ၊ ကုသိုလ်စိတ်ဖြင့်၊ ဝိတ္တံ၊ အကုသိုလ်စိတ်ကို၊ အဘိနိဂ္ဂဏ္ဍတေ၊ နှိပ်သော၊ အဘိနိဂ္ဂဏ္ဍတေ၊ ညှပ်သော၊ အဘိသန္တာပေတေ၊ ပူပန်စေသော၊ တသာ၊ ထိုရဟန်းအား၊ ဆန္ဒုပသံဟိတာဝိ၊ ဆန္ဒနှင့်ယှဉ်သည်လည်းဖြစ်ကုန်သော၊ ဒေါသုပသံဟိတာဝိ၊ ဒေါသနှင့်ယှဉ်သည်လည်းဖြစ်ကုန်သော၊ မောဟုပသံဟိတာဝိ၊ မောဟနှင့်ယှဉ်သည်လည်းဖြစ်ကုန်သော၊ ပါပကာ၊ ယုတ်မာကုန်သော၊ အကုသလံ၊ အကုသိုလ်ဖြစ်ကုန်သော၊ ယေဝိတက္ကာ၊ အကြင်ဝိတက်တို့သည်။ သံဝိဇ္ဇန္တိ၊ ရှိကုန်၏၊ တေ၊ ထိုအကုသလဝိတက်တို့သည်။ ပဟိသန္တိ၊ ပျောက်ကုန်၏၊ တေပဟိနာ၊ ထိုပျောက်ကုန်ပြီးသော အကုသလဝိတက်တို့သည်၊ အတ္တတ္ထံ၊ ချုပ်ခြင်းသို့၊ ဝစ္ဆန္တိ၊ ရောက်ကုန်၏၊ တေသံ၊ ထိုအကုသလဝိတက်တို့၏၊ ပဟာနာ၊ ပျောက်ခြင်းကြောင့်၊ အတ္တတ္ထမေဝ၊ ဂေါစရတ္တတ္ထံသာလျှင်၊ ဝိတ္တံ၊ စိတ်သည်။ သန္တိဗ္ဗတိ၊ တည်၏၊ သန္တိသီဒတိ၊ မကုန်မလျှပ်တည်၏၊ ကောဒိဘာဝံ၊ မြတ်သောသမာဓိသို့၊ သမာဓိယတိ၊ ကောင်းစွာဆောင်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ သေယျထာဝိ၊ ဥပမာမည်သည်ကား၊ ဗလဝါ၊ အားအစွမ်းရှိသော၊ ဝုရိသော၊ ယောက်ျားသည်။ ဒုဗ္ဗလထရံ၊ အလွန်အားနည်းသော၊ ဝုရိသံ၊ ယောက်ျားကို၊ ဘိသေဝါ၊ ဥက္ခေဒ်၌ ထည်းကောင်း၊ ဝလေဝါ၊ လည်ပင်း၌ ထည်းကောင်း၊ ခန္ဓေဝါ၊ ပခုံး၌ ထည်းကောင်း၊ ဝဟေတွာ၊ ကိုင်၍၊ အဘိနိဂ္ဂဏ္ဍယျ၊ ရှေးရှုနှိပ်ရာ၏၊ အဘိနိဂ္ဂဏ္ဍယျ၊ နောက်သို့နှိပ်ရာ၏၊ အဘိသန္တာပေယျ၊ မိန်းမေခြင်းသို့ရောက်စေရာ၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝေမေဝ၊ ဤအတူသာလျှင်၊ ခေါ၊ စင်စစ်၊ တေသံဝိဝိတက္ကာနံ၊ ထိုဝိတက်တို့၏ထည်း၊ ဝိတက္ကာသံ၊ ရသဏ္ဍာနံ၊ ဝိတက်ကိုပြုပြင်တတ်သော အကြောင်း၏ တည်ရာကို၊ မနုဘိကရောတေ၊ နှလုံးသွင်းသော၊ တသာဘိက္ခုနော၊ ထိုရဟန်းအား၊ ဆန္ဒုပသံဟိတာဝိ၊ ဆန္ဒနှင့်ယှဉ်သည်လည်းဖြစ်ကုန်သော၊ ဒေါသုပသံဟိတာဝိ၊ ဒေါသနှင့်ယှဉ်သည်လည်းဖြစ်ကုန်သော၊

မောဟူပသံဟိတာဝိ၊မောဟံနှင့်ယှဉ်သည်လည်းဖြစ်ကုန်သော၊ ပါပကာ၊
ယုတ်မာကုန်သော၊ အကုသလာ၊ အကုသိုလ်ဖြစ်ကုန်သော၊ ဝိတက္ကာ၊ဝိ
တက်တို့သည်၊ စေဥပ္ပဇ္ဇန္တေ၊ အကယ်၍ ဖြစ်ကုန်သည်သာလျှင် ဖြစ်အံ့၊
ဘိက္ခဝေ၊ရဟန်းတို့၊ တေနဘိက္ခုနာ၊ထိုရဟန်းသည်၊ဒန္တေ၊အောက်သွား၌၊
အထိဒန္တံ၊အထက်သွားကို၊အာဓာယ၊ထား၍၊ဇိဝါယ၊လျှာဖြင့်၊ထာလုံ၊အာ
စောက်ကို၊အာဟာရ၊ထိ၍၊စေတသာ၊ကုသိုလ်စိတ်ဖြင့်၊ ဗိတ္တံ၊အကုသိုလ်
စိတ်ကို၊အဘိနိဂ္ဂဏှိတဗ္ဗံ၊နှိပ်အပ်၏၊ အဘိနိဂ္ဂိဇ္ဇေတဗ္ဗံ၊ညှပ်အပ်၏၊ အဘိ
သန္တာပေတဗ္ဗံ၊ပူပန်စေအပ်၏၊ဒန္တေ၊အောက်သွား၌၊အထိဒန္တံ၊အထက်သွား
ကို၊အာဓာယ၊ထား၍၊ ဇိဝါယ၊လျှာဖြင့်၊ ထာလုံ၊အာစောက်ကို၊အာဟာရ၊
ထိ၍၊ စေတသာ၊ကုသိုလ်စိတ်ဖြင့်၊ ဗိတ္တံ၊အကုသိုလ်စိတ်ကို၊ အဘိနိဂ္ဂဏှ
တော၊အဘန်တလဲလဲနှိပ်သော၊ အဘိနိဂ္ဂိဇ္ဇတော၊ အဘန်တလဲလဲညှပ်
သော၊အဘိသန္တာပယတော၊ အဘန်တလဲလဲပူပန်စေသော၊ တဿဘိက္ခု
နော၊ထိုရဟန်းအား၊ ဆန္ဒုပသံဟိတာဝိ၊ ဆန္ဒနှင့်ယှဉ်သည်လည်းဖြစ်ကုန်
သော၊ ဒေါသုပသံဟိတာဝိ၊ဒေါသနှင့်ယှဉ်သည်လည်းဖြစ်ကုန်သော၊ မော
ဟူပသံဟိတာဝိ၊မောဟံနှင့်ယှဉ်သည်လည်းဖြစ်ကုန်သော၊ပါပကာ၊ယုတ်
မာကုန်သော၊အကုသလာ၊အကုသိုလ်ဖြစ်ကုန်သော၊ယေဝိတက္ကာ၊အကြင်
ဝိတက်တို့သည်၊သံဝိဇ္ဇန္တိ၊ရှိကုန်၏၊ တေ၊ထိုအကုသလဝိတက်တို့သည်၊
ပဟိယန္တိ၊ပျောက်ကုန်၏၊ထေပဟိနာ၊ထိုပျောက်ကုန်ပြီးသောအကုသလ
ဝိတက်တို့သည်၊အတ္တတ္ထံ၊ချုပ်ခြင်းသို့၊ဂစ္ဆန္တိ၊ရောက်ကုန်၏၊တေသံ၊ထို
အကုသလဝိတက်တို့၏၊ပဟာနာ၊ပျောက်ခြင်းကြောင့်၊ အဇ္ဈတ္တမေဝ၊ဂေါ
စရဇ္ဈတ္တံသာလျှင်၊ဗိတ္တံ၊စိတ်သည်၊သန္တိဋ္ဌတိ၊တည်၏၊သန္တိသီဒတိ၊မတုန်
မလှုပ်တည်၏၊ဧကောဒိတာဝံ၊မြတ်သောသမာဓိသို့၊သမာဓိယတိ၊ကောင်း
စွာဆောင်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ယတောစခေါ၊ အကြင် အကြောင်း
ကြောင့်သာလျှင်၊ယံနိမိတ္တံ၊အကြင်အကြောင်းကို၊အာဂမ္မ၊စွဲ၍၊ ယံနိမိတ္တံ၊
အကြင် အကြောင်းကို၊ မနုထိကရောတော၊ နှလုံးသွင်းသော၊ ဘိက္ခုနော၊
ရဟန်းအား၊ ဆန္ဒုပသံဟိတာဝိ၊ ဆန္ဒနှင့်ယှဉ်သည်လည်း ဖြစ်ကုန်သော၊
ဒေါသုပသံဟိတာဝိ၊ဒေါသနှင့်ယှဉ်သည်လည်းဖြစ်ကုန်သော၊ မောဟူပသံ
ဟိတာဝိ၊မောဟံနှင့်ယှဉ်သည်လည်းဖြစ်ကုန်သော၊ပါပကာ၊ယုတ်မာကုန်
သော၊အကုသလာ၊ အကုသိုလ်ဖြစ်ကုန်သော၊ ဝိတက္ကာ၊ဝိတက်တို့သည်၊
ဥပ္ပဇ္ဇန္တိ၊ဖြစ်ကုန်၏၊ တဗ္ဗာနိမိတ္တာ၊ ထိုအကြောင်းမှ၊ ကုသလူပသံဟိတံ၊
ကုသိုလ်ကိုဖြစ်သော၊အညံ၊တပါးသော၊နိမိတ္တံ၊အကြောင်းကို၊ မနုထိကရော

တော၊ နှလုံးသွင်းသော၊ တံသသဘိက္ခုနော၊ ထိုရဟန်းအား၊ ဆန္ဒူပသံဟိတာဝိ၊ ဆန္ဒနှင့်ယှဉ်သည်လည်း ဖြစ်ကုန်သော၊ ဒေါသုပသံဟိတာဝိ၊ ဒေါသနှင့်ယှဉ်သည်လည်း ဖြစ်ကုန်သော၊ မောဟုပသံဟိတာဝိ၊ မောဟနှင့်ယှဉ်သည်လည်း ဖြစ်ကုန်သော၊ ပါပကာ၊ ယုတ်မာကုန်သော၊ အကုသလ၊ အကုသိုလ်ဖြစ်ကုန်သော၊ ယေဝိတက္ကာ၊ အကြင်ပိတက်တို့သည်၊ သံဝိဇ္ဇန္တိ၊ ရှိကုန်၏၊ တေ၊ ထိုအကုသလပိတက်တို့သည်၊ ပဟိယန္တိ၊ ပျောက်ကုန်၏၊ တေပဟိနာ၊ ထိုပျောက်ကုန်ပြီးသောအကုသလပိတက်တို့သည်၊ အတ္တတ္ထံ၊ ချုပ်ခြင်းသို့၊ ဂစ္ဆန္တိ၊ ရောက်ကုန်၏၊ တေသံ၊ ထိုအကုသလပိတက်တို့၏၊ ပဟာနာ၊ ပျောက်ခြင်းကြောင့်၊ အဇ္ဈတ္တမေဝ၊ ဂေါစရဇ္ဈတ္တန္တိသာလျှင်၊ ဖိတ္တံ၊ မိတ်သည်၊ သန္တိဋ္ဌတိ၊ တည်၏၊ သန္ဓိသီဒတိ၊ မတုန်မယှုပ်တည်၏၊ ဧကောဒိ ဘာဝံ၊ မြတ်သောသမာဓိသို့၊ သမာဓိယတိ၊ ကောင်းစွာဆောင်၏၊ တေသံပိတက္ကာနံ၊ ထိုအကုသလပိတက်တို့၏၊ အာဒိနံ၊ အပြစ်ကို၊ ဥပပရိက္ခတော၊ စူးစမ်းဆင်ခြင်သော၊ တသသဘိက္ခုနော၊ ထိုရဟန်းအား၊ ဆန္ဒူပသံဟိတာဝိ၊ ဆန္ဒနှင့်ယှဉ်သည်လည်း ဖြစ်ကုန်သော၊ ဒေါသုပသံဟိတာဝိ၊ ဒေါသနှင့်ယှဉ်သည်လည်း ဖြစ်ကုန်သော၊ မောဟုပသံဟိတာဝိ၊ မောဟနှင့်ယှဉ်သည်လည်း ဖြစ်ကုန်သော၊ ပါပကာ၊ ယုတ်မာကုန်သော၊ အကုသလ၊ အကုသိုလ်ဖြစ်ကုန်သော၊ ယေဝိတက္ကာ၊ အကြင်ပိတက်တို့သည်၊ သံဝိဇ္ဇန္တိ၊ ရှိကုန်၏၊ တေ၊ ထိုအကုသလပိတက်တို့သည်၊ ပဟိယန္တိ၊ ပျောက်ကုန်၏၊ တေပဟိနာ၊ ထိုပျောက်ကုန်ပြီးသောအကုသလပိတက်တို့သည်၊ အတ္တတ္ထံ၊ ချုပ်ခြင်းသို့၊ ဂစ္ဆန္တိ၊ ရောက်ကုန်၏၊ တေသံ၊ ထိုအကုသလပိတက်တို့၏၊ ပဟာနာ၊ ပျောက်ခြင်းကြောင့်၊ အဇ္ဈတ္တမေဝ၊ ဂေါစရဇ္ဈတ္တန္တိသာလျှင်၊ ဖိတ္တံ၊ မိတ်သည်၊ သန္တိဋ္ဌတိ၊ တည်၏၊ သန္ဓိသီဒတိ၊ မတုန်မယှုပ်တည်၏၊ ဧကောဒိ ဘာဝံ၊ မြတ်သောသမာဓိကို၊ သမာဓိယတိ၊ ကောင်းစွာဆောင်၏၊ တေသံပိတက္ကာနံ၊ ထိုအကုသလပိတက်တို့ကိုလည်း၊ အသတိအမနုသိကာရံ၊ မအောက်မေ့ခြင်းနှလုံးမသွင်းသို့၊ အာပဇ္ဇတော၊ ရောက်သော၊ တသသဘိက္ခုနော၊ ထိုရဟန်းအား၊ ဆန္ဒူပသံဟိတာဝိ၊ ဆန္ဒနှင့်ယှဉ်သည်လည်း ဖြစ်ကုန်သော၊ ဒေါသုပသံဟိတာဝိ၊ ဒေါသနှင့်ယှဉ်သည်လည်း ဖြစ်ကုန်သော၊ မောဟုပသံဟိတာဝိ၊ မောဟနှင့်ယှဉ်သည်လည်း ဖြစ်ကုန်သော၊ ပါပကာ၊ ယုတ်မာကုန်သော၊ အကုသလ၊ အကုသိုလ်ဖြစ်ကုန်သော၊ ယေဝိတက္ကာ၊ အကြင်ပိတက်တို့သည်၊ သံဝိဇ္ဇန္တိ၊ ရှိကုန်၏၊ တေ၊ ထိုအကုသလပိတက်တို့သည်၊ ပဟိယန္တိ၊ ပျောက်ကုန်၏၊ တေပဟိနာ၊ ထိုပျောက်သော တရားတို့သည်၊

ဝိတက္ကသဏ္ဍာနသုတ်၊

အပ္ပတ္တံ၊ချုပ်ခြင်းသို့၊ဂစ္ဆန္တိ၊ရောက်ကုန်၏၊ထေသံ၊ထိုတရားတို့၏၊ပဟာနာ၊ပျောက်ခြင်းကြောင့်၊ အဇ္ဈတ္တမေဝ၊ဂေါစရဇ္ဈတ္တန္တိသာလျှင်၊စိတ္တံ၊စိတ်သည်၊သန္တိဋ္ဌတိ၊တည်၏၊သန္တိသိဒတိ၊မတုန်မထွပ်တည်၏၊ဧကောဒိဘာဝံ၊မြတ်သောသမာဓိသို့၊သမာဓိယတိ၊ကောင်းစွာဆောင်၏၊တေသံဝိဝိတက္ကာနံ၊ထိုဝိတက်တို့၏လည်း၊ ဝိတက္ကသင်္ခါရသဏ္ဍာနံ၊ဝိတက်ကို ပြုပြင်တတ်သောအကြောင်း၏တည်ရာကို၊မနုသိကရောတော၊နှလုံးသွင်းသော၊တဿဘိက္ခုနော၊ထိုရဟန်းအား၊ ဆန္ဒုပသံဟိတာဝိ၊ ဆန္ဒနှင့် ဖွဉ်သည်လည်း ဖြစ်ကုန်သော၊ ဒေါသုပသံဟိတာဝိ၊ ဒေါသနှင့် ဖွဉ်သည်လည်းဖြစ်ကုန်သော၊မောဟုပသံဟိတာဝိ၊ မောဟနှင့် ဖွဉ်သည်လည်း ဖြစ်ကုန်သော၊ ပါပကာ၊ယုတ်မာကုန်သော၊အကုသလာ၊အကုသိုလ်ဖြစ်ကုန်သော၊ ယေဝိတက္ကာ၊အကြင်ဝိတက်တို့သည်၊ သံဝိဇ္ဇန္တိ၊ရှိကုန်၏၊ တေ၊ထိုအကုသလဝိတက်တို့သည်၊ပဟိသန္တိ၊ပျောက်ကုန်၏၊ တေပဟိနာ၊ ထိုပျောက်ကုန်ပြီးသောအကုသလ ဝိတက်တို့သည်၊ အပ္ပတ္တံ၊ချုပ်ခြင်းသို့၊ဂစ္ဆန္တိ၊ရောက်ကုန်၏၊ထေသံ၊ထိုအကုသလဝိတက်တို့၏၊ပဟာနာ၊ ပျောက်ခြင်းကြောင့်၊ အဇ္ဈတ္တမေဝ၊ ဂေါစရဇ္ဈတ္တန္တိ သာလျှင်၊စိတ္တံ၊စိတ်သည်၊ သန္တိဋ္ဌတိ၊တည်၏၊ သန္တိသိဒတိ၊မတုန်မထွပ်တည်၏၊ ဧကောဒိဘာဝံ၊ မြတ်သော သမာဓိသို့၊သမာဓိယတိ၊ ကောင်းစွာဆောင်၏၊ ဒန္တေ၊အောက်သွား၌၊အဘိဒန္တံ၊ အထက်သွားကို၊အာဓာယ၊ထား၍၊ ဖိဂြာယ၊လျှာဖြင့်၊ တာလုံ၊အာစောက်ကို၊အာဟစ္စ၊ထိ၍၊စေတသာ၊ ကုသိုလ်စိတ်ဖြင့်၊စိတ္တံ၊ အကုသိုလ်စိတ်ကို၊ အဘိနိဂ္ဂဏှတော၊ အဘန်တလဲလဲ နှိပ်သော၊ အဘိနိဗ္ဗိဇ္ဇယတော၊အဘန်တလဲလဲညှပ်သော၊အဘိသန္တာပယတော၊ အဘန်တလဲလဲ ပူပန်စေသော၊ တဿဘိက္ခုနော၊ ထိုရဟန်းအား၊ ဆန္ဒုပသံဟိတာဝိ၊ ဆန္ဒနှင့်ဖွဉ်သည်လည်းဖြစ်ကုန်သော၊ ဒေါသုပသံဟိတာဝိ၊ဒေါသနှင့် ဖွဉ်သည်လည်းဖြစ်ကုန်သော၊မောဟုပသံဟိတာဝိ၊မောဟနှင့်ဖွဉ်သည်လည်းဖြစ်ကုန်သော၊ ပါပကာ၊ယုတ်မာကုန်သော၊အကုသလာ၊အကုသိုလ်ဖြစ်ကုန်သော၊ ယေဝိတက္ကာ၊အကြင်ဝိတက်တရားတို့သည်၊ သံဝိဇ္ဇန္တိ၊ရှိကုန်၏၊ တေ၊ထိုအကုသလဝိတက်တို့သည်၊ ပဟိသန္တိ၊ပျောက်ကုန်၏၊ တေပဟိနာ၊ထိုပျောက်ကုန်ပြီးသောအကုသလ ဝိတက်တို့သည်၊ အပ္ပတ္တံ၊ချုပ်ခြင်းသို့၊ ဂစ္ဆန္တိ၊ ရောက်ကုန်၏၊ ထေသံ၊ ထိုတရားတို့၏၊ ပဟာနာ၊ ပျောက်ခြင်းကြောင့်၊ အဇ္ဈတ္တမေဝ၊ဂေါစရဇ္ဈတ္တန္တိသာလျှင်၊စိတ္တံ၊စိတ်သည်၊ သန္တိဋ္ဌတိ၊တည်၏၊ သန္တိသိဒတိ၊မတုန်မထွပ်တည်၏၊ ဧကောဒိဘာဝံ၊မြတ်သော သမာဓိသို့၊

သမာဓိယတိ၊ ကောင်းစွာဆောင်၏။ ဘိက္ခုဝေ၊ ရဟန်းတို့၊ အယံဘိက္ခု၊
 ဤဆိုခဲ့ပြီးသော ဩဝါဒအတိုင်းကျင့်သောရဟန်းကို၊ ဝိတက္ကပရိယာယ
 ပထေသု၊ ဝိတက်ဖြစ်ခြင်း၏ အကြောင်းတို့၌၊ ဝသိ၊ ဝိဇ္ဇာဝေဝိပဂုဏဝသိရှိ
 သောရဟန်းဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏။ ယံဝိတက္ကံ၊ အကြင် ဝိတက်ကို၊ အာ
 ကာနိဿတိ၊ အလိုရှိလတ္တံ့၊ တံဝိတက္ကံ၊ ထိုဝိတက်ကို၊ ဝိတက္ကိဿတိ၊ ကြံ
 သောရဟန်းဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏။ ယံဝိတက္ကံ၊ အကြင် ဝိတက်ကို၊ နာ
 ကာနိဿတိ၊ အလိုမရှိလတ္တံ့၊ တံဝိတက္ကံ၊ ထိုဝိတက်ကို၊ နဝိတက္ကိဿတိ၊
 မကြံသောရဟန်းဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏။ ဝေယျံ၊ တဏှာကို၊ အစ္စေဇ္ဇိ၊ မြတ်
 သောရဟန်းဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏။ သံယောဇနံ၊ ဆယ်ပါးသော သံယော
 ဇဉ်ကို၊ ဝိဝတ္တယိ၊ လည်စေသောရဟန်းဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏။ သမ္မာညာ
 ယေနဟေတုနာ၊ သင့်သော အကြောင်းဖြင့်၊ မာနာဘိသမယာ၊ မာနကိုမဂ်
 ဖြင့်မြင်ခြင်းပယ်ခြင်းကြောင့်၊ ဒုက္ခဿ၊ ဆင်းရဲအပေါင်း၏အန္တံ၊ အဆုံးကို
 အကာသိ၊ ပြုသောရဟန်းဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏။ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်
 ထော်မူ၏။ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဣဒံစနံ၊ ဤစကားကို၊ အဝေါစ၊
 မိန့်ထော်မူ၏။ တေဘိက္ခု၊ ထိုရဟန်းတို့သည်၊ အတ္တမနာ၊ ဝမ်းမြောက်ကုန်
 သည်ဖြစ်၍၊ ဘဂဝတော၊ မြတ်စွာဘုရား၏၊ ဘာသိတံ၊ ဟောတော်မူအပ်
 သောထရားတော်ကို၊ အဘိနန္ဒု၊ အလွန်နှစ်သက်ကုန်ပြီ၊ ဣတိ၊ ဤသို့၊ သုတံ၊
 ကြားအပ်ပါ၏။ ။ ဒသမံ၊ ဆယ်ခုမြောက်သော၊ ဝိတက္ကသဏ္ဌာနသုတ္တံ၊
 ဝိတက္ကသဏ္ဌာနသုတ်သည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ • ။

ဒုတိယော၊ နှစ်ခုမြောက်သော၊ သီဟနာဒဝဂ္ဂေါ၊ သီဟနာဒဝဂ်သည်။
 နိဗ္ဗိတော၊ ပြီးခြင်းသို့ရောက်ပြီ။ ။ ဝုဠုသီဟနာဒလောမဟံသဝဂ္ဂော၊ ဝုဠု
 သီဟနာဒသုတ်၊ မဟာသီဟနာဒ သုတ်တို့ လည်းကောင်း၊ မဟာဝုဠု
 ဒုက္ခက္ခန္ဓာနုမာနိကသုတ္တံ၊ မဟာဒုက္ခက္ခန္ဓာသုတ်၊ ဝုဠုဒုက္ခက္ခန္ဓာသုတ်အနုမာန၊
 သုတ်တို့လည်းကောင်း၊ ထဝော၊ ထိုမှထပါး၊ ဝိပပတ္တ၊ စေတောဝိပသုတ်
 ဝနပတ္တတို့ လည်းကောင်း၊ မရဝဏ္ဏိက၊ မရဝဏ္ဏိကသုတ်လည်းကောင်း၊
 ဧဒာဝိတက္က၊ ဧဒာဝိတက္ကသုတ် လည်းကောင်း၊ ဝုန၊ တတန်၊ ပဉ္စနိဗ္ဗိက္ခ၊
 ကထာ၊ ငါးပါးသောအကြောင်းတို့ကို ဆိုရာဆိုကြောင်းဖြစ်သော ဝိတက္က
 သဏ္ဌာနသုတ် လည်းကောင်း၊ ဣတိ၊ ဤသို့၊ •ယောဝဂ္ဂေါ၊ အကြင် ဆယ်
 သုတ်တို့ဖြင့်ထန်ဆာဆင်အပ်သော ဒုတိယဝဂ်ကို၊ ဝုက္ကော၊ ဟောတော်မူ
 အပ်၏။ ဣမေ၊ ဤသည်တို့ကား၊ တဿဝဂ္ဂဿ၊ ထိုဒုတိယဝဂ်၏၊ ဥဒါနံ၊
 ဥဒါနံ၊ တည်း။ ။

၅ ကံကုပမသုတ် / ၁၈-၅ ၄၈၉

၂၂။ တန္တံ။ အရှင်ဘုရားကသံသပ၊ ဣဒံသုတ္တံ။ ဤကကုပမသုတ်ကို၊
 မေမယာ၊ အကျွန်ုပ်အာနန္ဒာသည်။ ဘဝဝတော၊ မြတ်စွာဘုရား၏။ သဗ္ဗခါ၊
 မျက်မှောက်တော်မူ၊ ဧဝံ၊ ဤသို့၊ သုတံ၊ ကြားအပ်ပါ၏။ ကိံ၊ သုတံ၊ အဘယ်
 သို့ကြားအပ်ပါသနည်း၊ ဧကံ၊ ထပါ၊ သော၊ သမယံ၊ အခါ၌၊ ဘဝဝါ၊ မြတ်စွာ
 ဘုရားသည်။ သာဝတ္ထိယံ၊ သာဝတ္ထိပြည်၌၊ အနာထဝိဏ္ဍိကဿ၊ အနာ
 ထဝိဏ္ဍိသုဗ္ဗဒ္ဓ၏။ အာရာမေ၊ နှလုံးရွှေ့လျော်ပျော်ဘွယ်ရာဖြစ်သော၊ ဇေတ
 ဝနေ၊ ဇေတဝန်ကျောင်းတော်၌၊ ဝိဟရတိ၊ နေထော်မူ၏။ တေနခေါပနသမ
 ယေန၊ ထိုအခါ၌၊ အာယသ္မာ၊ မောလိယဖဂ္ဂုဏော၊ အရှင်မောလိယဖဂ္ဂုဏ
 မထေရ်သည်။ ဘိက္ခုနီတိ၊ ရဟန်းမိန်းမတို့နှင့်၊ သဒ္ဓိံ၊ ထက္က၊ အတိဝေလံ၊
 နေဝင်သောကာလကုလွန်၍၊ သံသဇ္ဈော၊ ရောနှောလျက်၊ ဝိဟရတိ၊ နေ၏။
 ဧဝံ၊ ဤသို့၊ သံသဇ္ဈော၊ ရောနှောလျက်၊ အာယသ္မာ၊ မောလိယဖဂ္ဂုဏော၊
 အရှင်မောလိယဖဂ္ဂုဏ မထေရ်သည်။ ဘိက္ခုနီတိ၊ ရဟန်းမိန်းမတို့နှင့်၊
 သဒ္ဓိံ၊ ထက္က၊ ဝိဟရတိ၊ နေ၏။ ကောစိ၊ ထရံ၊ ထယောကံသော၊ ဘိက္ခု၊ ရဟန်း
 သည်။ အာယသ္မာ၊ တော၊ မောလိယ ဖဂ္ဂုဏဿ၊ အရှင်မောလိယ ဖဂ္ဂုဏ
 မထေရ်၏။ သဗ္ဗခါ၊ မျက်မှောက်၌၊ တာသံဘိက္ခုနိနံ၊ ထိုရဟန်းမိန်းမတို့၏။
 အဝဗ္ဗန္တံ၊ ကျေးဇူးမဲ့ကို၊ သာဝေတာသတိ၊ အကယ်၍ဆိုအံ့။ တေန၊ ထိုကျေးဇူး
 မဲ့ကိုဆိုခြင်းကြောင့်၊ အာယသ္မာ၊ မောလိယဖဂ္ဂုဏော၊ အရှင်မောလိယဖဂ္ဂု
 ဏမထေရ်သည်။ ကုဝိတော၊ အမျက်ထွက်သည်ဖြစ်၍၊ အနတ္တမနော၊ နှလုံး
 မသာသည်ဖြစ်၍၊ အဓိကရတံစိ၊ အဓိကရုဏ်းကိုလည်း။ ကရောတိ၊ ပြု၏။
 ကောစိ၊ ဟရံ၊ ထယောကံသော။ ဘိက္ခု၊ ရဟန်းသည်။ တာသံဘိက္ခုနိနံ၊
 ထိုရဟန်းမိန်းမတို့၏။ သဗ္ဗခါ၊ မျက်မှောက်၌၊ အာယသ္မာ၊ တော၊ မောလိယ
 ဖဂ္ဂုဏဿ၊ အရှင်မောလိယဖဂ္ဂုဏ၏။ အဝဗ္ဗန္တံ၊ ကျေးဇူးမဲ့ကို၊ သာဝေတာ
 သတိ။ အကယ်၍ ဆိုအံ့။ တေန၊ ထိုကျေးဇူးမဲ့ကို ဆိုခြင်းကြောင့်၊ တာ
 ဘိက္ခုနိယော၊ ထိုရဟန်းမိန်းမတို့သည်။ ကုဝိတာ၊ အမျက်ထွက်ကုန်သည်
 ဖြစ်၍၊ အနတ္တမနော၊ နှလုံးမသာကုန်သည်ဖြစ်၍၊ အဓိကရတံစိ၊ အဓိက
 ဂုဏ်း
 ကိုလည်း။ ကရောန္တိ၊ ပြုထုန်၏။ ဧဝံ၊ ဤသို့၊ အာယသ္မာ၊ မောလိယဖဂ္ဂုဏော။
 အရှင်မောလိယဖဂ္ဂုဏသည်။ ဘိက္ခုနီတိ၊ ရဟန်းမိန်းမတို့နှင့်၊ သဒ္ဓိံ၊ ထက္က၊
 သံသဇ္ဈော၊ ရောနှောလျက်၊ ဝိဟရတိ၊ နေ၏။ အထခေါ၊ ထိုအခါ၌၊ အည
 တရော၊ မထင်ရှားသော၊ ဘိက္ခု၊ ရဟန်းသည်။ ယေန၊ အကြင်အရပ်၌၊

ဘဂဝါ၊ မြတ်စွာဘုရားသည်။ အတ္ထိ၊ ရှိတော်မူ၏။ တေန၊ ထိုမြတ်စွာဘုရား
 ရှိတော်မူရာအရပ်သို့။ ဥပသင်္ကမိ၊ ကပ်လေ၏။ ဥပသင်္ကမိတွာ၊ ကပ်ငြိမိပြီး
 ၍၊ တဂဝန္တံ၊ မြတ်စွာဘုရားကို၊ အဘိဝါဒေတွာ၊ ရိုသေစွာရှိခိုး၍၊ ဧကမန္တံ၊
 သင့်ထံသို့ လျှောက်ပတ်သော အရပ်၌။ နိသိဒ္ဓိ၊ ထိုင်နေ၏။ ဧကမန္တံ၊ သင့်ထံ
 လျှောက်ပတ်သော အရပ်၌။ နိသိဒ္ဓေခေါ၊ ထိုင်နေပြီးသော၊ သောဘိက္ခု၊
 ထိုရဟန်းသည်။ ဘဂဝန္တံ၊ မြတ်စွာဘုရားကို၊ ဧဝံစနံ၊ ဤစကားကို၊ အ
 ဝေါစ၊ လျှောက်၏။ ကိံ အဝေါစ၊ အဘယ်သို့ လျှောက်သနည်း။ ဝေန္တေ၊ မြတ်
 စွာဘုရား၊ အာယသ္မာမောလိယ ဗဂ္ဂုဏော၊ အရှင်မောလိယ ဗဂ္ဂုဏမထေရ်
 သည်။ ဘိက္ခုနိဟိ၊ ရဟန်းမိန်းမနှင့်။ သဒ္ဓိံ၊ တကွ။ အတိဝေလံ၊ နေဝင်သော
 ကာလကိုလွန်၍။ သံသဇ္ဇော၊ ရောနှောလျက်။ ဝိဟရတိ၊ နေပါ၏။ ဘန္တေ၊ မြတ်
 စွာဘုရား၊ ဧဝံ၊ ဤသို့။ အာယသ္မာမောလိယ ဗဂ္ဂုဏော၊ အရှင်မောလိယ ဗဂ္ဂု
 ဏမထေရ်သည်။ ဘိက္ခုနိဟိ၊ ရဟန်းမိန်းမတို့နှင့်။ သဒ္ဓိံ၊ တကွ။ သံသဇ္ဇော၊
 ရောနှောလျက်။ ဝိဟရတိ၊ နေ၏။ ကောပိ၊ တစုံတယောက်သော။ ဘိက္ခု၊
 ရဟန်းသည်။ အာယသ္မာမောလိယ ဗဂ္ဂုဏဿ၊ အရှင်မောလိယ ဗဂ္ဂုဏ
 ၏။ သဗ္ဗခါ၊ မျက်မှောက်၌။ တာသံဘိက္ခုနိနံ၊ ထိုရဟန်းမိန်းမတို့၏။ အဝဏ္ဏံ၊
 ကျေးဇူးမဲ့ကို။ သစေပနဘာသတိ၊ အကယ်၍ဆိုအံ့။ ထေန၊ ထိုကျေးဇူးမဲ့ကို
 ဆိုခြင်းကြောင့်။ အာယသ္မာမောလိယ ဗဂ္ဂုဏော၊ အရှင်မောလိယ ဗဂ္ဂုဏ
 မထေရ်သည်။ ဣဝိတော၊ အမျက်ထွက်သည်ဖြစ်၍။ အနတ္တမနာ၊ နှလုံး
 မသာသည်ဖြစ်၍။ အဓိကရုဏံပိ၊ အဓိကရုဏ်းကိုလည်း။ ကရောတိ၊ ပြုပါ၏။
 ကောပိ၊ တစုံတယောက်သော။ ဘိက္ခု၊ ရဟန်းသည်။ တာသံဘိက္ခုနိနံ၊
 ထိုရဟန်းမိန်းမတို့၏။ သဗ္ဗခါ၊ မျက်မှောက်၌။ အာယသ္မာမောလိယ ဗဂ္ဂု
 ဏဿ၊ အရှင်မောလိယ ဗဂ္ဂုဏမထေရ်၏။ အဝဏ္ဏံ၊ ကျေးဇူးမဲ့ကို။ သစေ
 ပနဘာသတိ၊ အကယ်၍ပြောဆိုအံ့။ တေန၊ ထိုအရှင်မောလိယ ဗဂ္ဂုဏ၏
 ကျေးဇူးမဲ့ကိုဆိုခြင်းကြောင့်။ တာဘိက္ခုနိယော၊ ထိုရဟန်းမိန်းမတို့သည်။
 ဣဝိဘာ၊ အမျက်ထွက်ကုန်သည်ဖြစ်၍။ အနတ္တမနာ၊ နှလုံးမသာကုန်သည်
 ဖြစ်၍။ အဓိကရုဏံပိ၊ အဓိကရုဏ်းကိုလည်း။ ကရောန္တိ၊ ပြုပါကုန်၏။ တန္တေ
 မြတ်စွာဘုရား၊ ဧဝံ၊ ဤသို့။ အာယသ္မာမောလိယ ဗဂ္ဂုဏော၊ အရှင်မောလိယ
 ဗဂ္ဂုဏသည်။ ဘိက္ခုနိဟိ၊ ရဟန်းမိန်းမတို့နှင့်။ သဒ္ဓိံ၊ တကွ။ သံသဇ္ဇော၊
 ရောနှောလျက်။ ဝိဟရတိ၊ နေ၏။ ဣတိ၊ ဤသို့။ အဝေါစ၊ လျှောက်၏။ အထခေါ၊
 ထိုအခါ၌။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ အညထရံ၊ မပိုင်ရှားသော။ ဘိက္ခု၊
 ရဟန်းကို။ အာမန္တေသိ၊ ခေါ်တော်မူ၏။ ကိံ အာမန္တေသိ၊ အဘယ်သို့ခေါ်တော်

မူသနည်း၊ ဘိက္ခု၊ ရဟန်း၊ ဇော၊ လာထည်၊ တံ၊ သင်သည်၊ မမ၊ ငါတုရား၏၊
ဝစနေန၊ စကားတော်ဖြင့်၊ မောလိယပဂ္ဂ၊ တံ၊ မောလိယပဂ္ဂ၊ တမည်သော၊
ဘိက္ခု၊ ရဟန်းကို၊ အာမန္တေဟိ၊ ခေါ်ချေလော၊ ကိံ၊ အဘယ်သို့၊ ဝတွာ၊ ဆို၍၊
အာမန္တေဟိ၊ ခေါ်ရအံ့နည်း၊ အာသုသော၊ ငါ့ရှင်ပဂ္ဂ၊ တာ၊ သတ္တာ၊ မြတ်
စွာတုရားသည်၊ တံ၊ သင့်ကို၊ အာမန္တေဟိ၊ ခေါ်တော်မူ၏၊ ဣတိ၊ ဤသို့၊ ဝတွာ၊
ဆို၍၊ အာမန္တေဟိ၊ ခေါ်ချေလော၊ ဣတိ၊ ဤသို့၊ အာမန္တေဟိ၊ ခေါ်တော်မူ၏၊
ဘန္တေ၊ မြတ်စွာတုရား၊ ဝေံ၊ ကောင်းပါပြီ၊ ဣတိ၊ ခေါ၊ ဤသို့လျှင်၊ သောဘိက္ခု၊
ထိုရဟန်းသည်၊ ဘဂဝတော၊ မြတ်စွာတုရားအား၊ ပဋိသုတွာ၊ ဝန်ခံ၍၊ ယေန၊
အကြင်အရပ်၌၊ အာယသ္မာမောလိယပဂ္ဂ၊ တော၊ အရှင်မောလိယပဂ္ဂ၊ တာ
မထေရ်သည်၊ အတ္ထိ၊ ရှိ၏၊ တေန၊ ထိုအရှင်မောလိယပဂ္ဂ၊ တာမထေရ်ရှိရာအ
ရပ်သို့၊ ဥပသင်္ကမိ၊ ကပ်၏၊ ဥပသင်္ကမိတွာ၊ ကပ်ပြီး၍၊ အာယသ္မန္တမောလိ
ယပဂ္ဂ၊ တံ၊ အရှင်မောလိယပဂ္ဂ၊ တာကို၊ ဧတံဝစနံ၊ ဤစကားကို၊ အဝေါစ၊
ဆို၏၊ ကိံ၊ အဝေါစ၊ အဘယ်သို့ဆိုသနည်း၊ အာသုသော၊ ငါ့ရှင်ပဂ္ဂ၊
တာ၊ တံ၊ သင့်ကို၊ သတ္တာ၊ မြတ်စွာတုရားသည်၊ အာမန္တေဟိ၊ ခေါ်တော်မူ၏၊
ဣတိ၊ ဤသို့၊ အဝေါစ၊ ဆို၏၊ အာသုသော၊ ငါ့ရှင်၊ ဝေံ၊ ကောင်းပါပြီ၊ ဣတိ
ခေါ၊ ဤသို့လျှင်၊ အာယသ္မာမောလိယပဂ္ဂ၊ တော၊ အရှင်မောလိယပဂ္ဂ၊ တာ
မထေရ်သည်၊ တံ၊ သင်ဘိက္ခု၊ နော၊ ထိုရဟန်းအား၊ ပဋိသုတွာ၊ ဝန်ခံ၍၊ ယေန၊
အကြင်အရပ်၌၊ ဘဂဝါ၊ မြတ်စွာတုရားသည်၊ အတ္ထိ၊ ရှိတော်မူ၏၊ တေန၊ ထို
မြတ်စွာတုရားရှိတော်မူရာအရပ်သို့၊ ဥပသင်္ကမိ၊ ကပ်၏၊ ဥပသင်္ကမိတွာ၊
ကပ်ပြီး၍၊ ဘဂဝန္တံ၊ မြတ်စွာတုရားကို၊ အဘိဝါဒေတွာ၊ ရိုသေစွာရှိခိုး၍၊ ဧက
မန္တံ၊ သင့်တင့်လျောက်ပတ်သောအရပ်၌၊ နိသီဒိ၊ ထိုင်နေ၏၊ ဧကမန္တံ၊ သင့်
တင့်လျောက်ပတ်သောအရပ်၌၊ နိသီဒိ၊ ထိုင်နေပြီးသော၊ အာယသ္မန္တ
မောလိယပဂ္ဂ၊ တံ၊ အရှင်မောလိယပဂ္ဂ၊ တာကို၊ ဘဂဝါ၊ မြတ်စွာ တုရား
သည်၊ ဧတံဝစနံ၊ ဤစကားကို၊ အဝေါစ၊ မိန့်တော်မူ၏၊ ကိံ၊ အဝေါစ၊
အဘယ်သို့မိန့်တော်မူဘနည်း၊ ပဂ္ဂ၊ တာ၊ ပဂ္ဂ၊ တာ၊ တံ၊ သင်သည်၊ ဘိက္ခု၊ နိဟိ၊
ရဟန်းမိန်းမတို့နှင့်၊ သဒ္ဓိံ၊ တကွ၊ အတိဝေလံ၊ ကာလအပိုင်အခြားကို လွန်၍၊
သံသဇ္ဇော၊ နေ့နှောလျက်၊ ဝိဟရသိ၊ နေသည်၊ သစ္စင်္ကိရ၊ မှန်သလေ၊ ပဂ္ဂ၊
တာ၊ ပဂ္ဂ၊ တာ၊ တံ၊ သင်သည်၊ ဝေံ၊ ဤသို့၊ ဘိက္ခု၊ နိဟိ၊ ရဟန်းမိန်းမ တို့နှင့်၊
သဒ္ဓိံ၊ တကွ၊ သံသဇ္ဇော၊ ပေ့နှောသည်ဖြစ်၍၊ ဝိဟရသိ၊ ကိရ၊ နေပေသလော၊
ကောစိ၊ ထရံတထောက်သော၊ ဘိက္ခု၊ ရဟန်းသည်၊ တုဟံ၊ သင်၏၊ သဗ္ဗ၊ ခါ၊
မျက်မှော၌၊ တာသံ၊ ဘိက္ခု၊ နိဟိ၊ ထိုရဟန်းမိန်းမတို့၏၊ အဝဏ္ဏံ၊ ကျေးဇူးမဲ့ကဲ့ရဲ့

သောစကားကိုသစေတာသတိ၊ အကယ်၍ပြောဆိုအံ့၊ တေန၊ ထိုသို့ဆိုခြင်း
 ကြောင့်၊ တံ၊ သင်သည်၊ ကုရိတော၊ အမျက်ထွက်သည်ဖြစ်၍၊ အနတ္တမနော၊
 နှလုံးမသာသည်ဖြစ်၍၊ အဓိကရဏံ၊ အဓိကရုဏ်းကိုမူလည်း။ ကရေသိ၊
 ပြု၏၊ ကောမိ၊ တရံထယောကံသော၊ ဘိက္ခု၊ ရဟန်းသည်၊ တာသံဘိက္ခုနိနံ၊
 ထိုရဟန်းမိန်းမတို့၏၊ သဗ္ဗုခါ၊ မျက်မှောက်၌၊ တယံ၊ သင်၏၊ အဝဏ္ဏံ၊
 ကျေးဇူးမဲ့ကဲ့ရဲ့သောစကားကိုသစေပနာသတိ၊ အကယ်၍ဆိုအံ့၊ တေန၊
 ထိုသို့ဆိုခြင်းကြောင့်၊ တာဘိက္ခုနိယော၊ ထိုရဟန်းမိန်းမတို့သည်၊ ကုရိ
 တာ၊ အမျက်ထွက်ကုန်သည်ဖြစ်၍၊ အနတ္တမနာ၊ နှလုံးမသာကုန်သည်ဖြစ်၍၊
 အဓိကရဏံ၊ အဓိကရုဏ်းကိုလည်း၊ ကရေန္တိ၊ ပြုကုန်၏၊ ဖဂ္ဂုဏ၊ ဖဂ္ဂုဏ၊
 တံ၊ သင်သည်၊ ဝေ၊ ဤသို့၊ ဘိက္ခုနိယံ၊ ရဟန်းမိန်းမတို့နှင့်၊ သဒ္ဓိ၊ ထကွ၊
 သံသဋ္ဌော၊ ရောနှောသည်ဖြစ်၍၊ ဝိဟရသိကံရ၊ နေပေသလော၊ ဣတိ၊
 ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏၊ ဘန္တေ၊ မြတ်စွာဘုရား၊ ဝေ၊ ဤကြားတော်
 မူတိုင်းမှန်ပါ၏၊ ဖဂ္ဂုဏ၊ ဖဂ္ဂုဏ၊ တံ၊ သင်သည်၊ ကုလပုတ္တောနန္ဒ၊ အမျိုး
 ကောင်းသားမဟုတ်ပါလော၊ သဒ္ဓါသဒ္ဓါယ၊ ငါတုရား၌ယုံကြည်၍၊ အဂါရ
 သ္မာ၊ အိမ်ရာထောင်သော လူ၏ဘောင်မှ၊ အနဂါရိယံ၊ အိမ်ရာ မထောင်သော
 ရဟန်းတို့၏ ဘောင်၌၊ ပဗ္ဗဇိတောနန္ဒ၊ ရဟန်းပြုသည် မဟုတ်ပါ
 သလော၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏၊ ဘန္တေ၊ မြတ်စွာ ဘုရား၊
 ဝေ၊ ဤမိန့်တော်မူတိုင်း မှန်ပါ၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ လျှောက်၏၊
 ဖဂ္ဂုဏ၊ ဖဂ္ဂုဏ၊ တံ၊ သင်သည်၊ ဘိက္ခုနိယံ၊ ရဟန်းမိန်းမတို့နှင့်၊ သဒ္ဓိ၊
 ထကွ၊ အတိဝေလံ၊ အလွန်နေမြင့်မှ၊ ယံဝိဟရေယျာသိ၊ အကြင်နေ၏၊ ဝေ၊
 ထိုသို့နေခြင်းသည်၊ သဒ္ဓါသဒ္ဓါယ၊ ငါတုရားကိုယုံကြည်၍၊ အဂါရသ္မာ၊
 အိမ်ရာထောင်သော လူ၏ဘောင်မှ၊ အနဂါရိယံ၊ အိမ်ရာ မထောင်သော
 ရဟန်းဘောင်၌၊ ပဗ္ဗဇိတဿ၊ ရဟန်းပြုသော၊ ကုလပုတ္တဿ၊ အမျိုးကောင်း
 သားဖြစ်သော၊ တေ၊ သင့်အား၊ နခေါပတိဂ္ဂုပံ၊ မလျှောက်ပတ် တကား၊
 ဖဂ္ဂုဏ၊ ဖဂ္ဂုဏ၊ တသ္မာ၊ ထိုသို့ကုလပုတ္တသဒ္ဓါပဗ္ဗဇိတ ဖြစ်သောကြောင့်၊
 ထဝ၊ သင်၏၊ သဗ္ဗုခါ၊ မျက်မှောက်၌၊ ကောမိ၊ တရံထယောကံသော၊ သူသည်၊
 တာသံဘိက္ခုနိနံ၊ ထိုရဟန်း မိန်းမတို့၏၊ အဝဏ္ဏံ၊ ကျေးဇူးမဲ့ ကဲ့ရဲ့သော
 စကားကို၊ သံစေတာသေယျ၊ အကယ်၍ဆိုငြားအံ့၊ ဖဂ္ဂုဏ၊ ဖဂ္ဂုဏ၊ တကြ
 ဝိ၊ ထိုဘိက္ခုနိမတို့၏ကျေးဇူးမဲ့ကိုဆိုရာ၌လည်း၊ တံ၊ သင်သည်၊ ဂေဟသိ
 တာ၊ ကာမဂုဏ်ငါးပါးနှင့်စပ်ကုန်သော၊ ယေဆန္ဒာ၊ အကြင်ထဏှာဆန္ဒပမ္ဘိ
 ယဆန္ဒ တို့သည်လည်းကောင်း၊ ဂေဟသိတာ၊ ကာမဂုဏ်ငါးပါးနှင့်စပ်ကုန်

သော၊ ယေဝိတက္ကာ၊ အကြင်ပိတက်တို့သည်လည်းကောင်း၊ သန္တိ၊ ရှိကုန်
 ၏၊ ဝေဇာနန္ဒာပိတက္ကော၊ ထိုဆန္ဒ ပိတက်တို့ကို၊ ပဇဟေယျာသိ၊ စွန့်လှေသော၊
 ဗဂ္ဂုဏ၊ ဗဂ္ဂုဏ၊ တကြ၊ ထိုရဟန်းမိန်းမတို့၏ ကျေးဇူးကိုသိသောအခါ၌၊
 တေတယာ၊ သင်သည်၊ ဝေ၊ ဤဆုံလတ္တံ့သောနည်းဖြင့်၊ သိက္ခိတဗ္ဗံ၊ ကျင့်
 အပ်၏၊ ကိံ သိက္ခိတဗ္ဗံ၊ အဘယ်သို့ကျင့်အပ်သနည်း၊ မေ၊ ငါ၏၊ စိတ္တံ၊ စိတ်
 သည်၊ ဝိပရိဏတံစေဝ၊ တဏှာဆန္ဒပဋိစသန္ဒအားဖြင့်ဘောက်ပြန်သည်
 လည်း၊ နာပိဿတိ၊ မဖြစ်သတ္တံ့၊ ပါပိကံ၊ မကောင်းစွာသော၊ ဝါစံစ၊ စကား
 ကိုလည်း၊ နနိစ္ဆာရေသာမိ၊ မမြွက်အံ့၊ ဟိတာနုကစ္စိစ၊ အစီးအပွါးကို အလို
 ရှိသည်ဖြစ်၍လည်း၊ ဝိဟရိဿာမိ၊ နေအံ့၊ မေတ္တု၊ မေတ္တာနှင့်ယှဉ်
 သောစိတ်ရှိသည် ဖြစ်၍လည်း၊ နဒေါသန္တရော၊ ဒေါသနှင့်ပတ်သော စိတ်
 မရှိသည်ဖြစ်၍လည်း၊ ဝိဟရိဿာမိ၊ နေအံ့၊ ဣတိ၊ ဤသို့၊ သိက္ခိတဗ္ဗံ၊ ကျင့်
 အပ်၏၊ ဗဂ္ဂုဏ၊ ဗဂ္ဂုဏ၊ ဝေဟိ၊ ဤသို့လျှင်၊ တံ၊ သင်သည်၊ သိက္ခိတဗ္ဗံ၊ ကျင့်
 အပ်၏၊ ဗဂ္ဂုဏ၊ ဗဂ္ဂုဏ၊ တသ္မာထိသိက္ခိအပ်သောကြောင့်၊ တဝ၊ သင်၏၊
 သဗ္ဗါ၊ ချက်မှောက်၌၊ တာသံဘိက္ခနိနံ၊ ထိုရဟန်းမိန်းမတို့အား၊ ကောပိ၊
 တရံသဿာကံသောသူသည်။ ပါဏိနာ၊ လက်ဖြင့်၊ ပဟာရံ၊ ပုတ်ခတ်ခြင်း
 ကို၊ ဝေဒဒေယျ၊ အကယ်၍မူလည်းပေးငြားအံ့၊ ဝေဒနာ၊ အုတ်ခဲဖြင့်မူလည်း
 ပဟာရံ၊ ပုတ်ခတ်ခြင်းကို၊ သစေဒဒေယျ၊ အကယ်၍ပေးငြားအံ့၊ ဒဏ္ဍေန၊
 ထုတ်လှံတံဖြင့်၊ ပဟာရံ၊ ပုတ်ခတ်ခြင်းကို၊ သဝေဒဒေယျ၊ အကယ်၍ပေး
 ငြားအံ့။ သတ္တေန၊ ဓားဖြင့်၊ ပဟာရံ၊ ခုတ်ဖြတ်ခြင်းကို၊ သဝေဒဒေယျ၊ အ
 ကယ်၍ပေးငြားအံ့။ ဗဂ္ဂုဏ၊ ဗဂ္ဂုဏ၊ တံ၊ သင်သည်၊ တကြပိ၊ ထိုထိုရဟန်း
 မိန်းမတို့ကိုပုတ်ခတ်ညှဉ်းသောကာလ၌လည်း၊ ဂေဟသိတာ၊ ကာမဂုဏ်
 ငါးပါးနှင့်စပ်ကုန်သော၊ ယေဆန္ဒာ၊ အကြင်တဏှာဆန္ဒပဋိစသန္ဒတို့သည်
 လည်းကောင်း၊ ဂေဟသိတာ၊ ကာမဂုဏ်ငါးပါးနှင့် စပ်ကုန်သော၊ ယေ
 ပိတက္ကာ၊ အကြင်ပိတက်တို့သည်လည်းကောင်း၊ သန္တိ၊ ရှိကုန်၏၊ ဝေဆန္ဒ
 ပိတက္ကော၊ ထိုဆန္ဒ ပိတက် တို့ကို၊ ပဇဟေယျာသိ၊ စွန့်လှေသော၊ ဗဂ္ဂုဏ၊
 ဗဂ္ဂုဏ၊ တကြပိ၊ ထိုရဟန်းမိန်းမတို့၏ ကျေးဇူးကိုသိသော အခါ၌လည်း၊
 တေတယာ၊ သင်သည်၊ ဝေ၊ ဤသို့သိက္ခိတဗ္ဗံ၊ ကျင့်အပ်၏၊ ကိံ သိက္ခိတဗ္ဗံ၊
 အဘယ်သို့ကျင့်အပ်သနည်း၊ မေ၊ ငါ၏၊ စိတ္တံ၊ စိတ်သည်၊ ဝိပရိဏတံစေဝ၊
 တဏှာဆန္ဒပဋိစသန္ဒအားဖြင့်ဘောက်ပြန်သည်လည်း၊ နာပိဿတိ၊ မဖြစ်
 သတ္တံ့၊ ပါပိကံ၊ မကောင်းစွာသော၊ ဝါစံစ၊ စကားကိုလည်း၊ နနိစ္ဆာရေသာ
 မိ၊ မမြွက်အံ့။ ဟိတာနုကစ္စိစ၊ အစီးအပွါးကို အလိုရှိသည်ဖြစ်၍လည်း၊ ဝိဟ

ရိသာမိ၊ နေအံ၊ မေတ္တမိတ္တော၊ မေတ္တာနှင့်ယှဉ်သောစိတ်ရှိသည်ဖြစ်၍လည်း
 နေဒေါသန္တရော၊ ဒေါသနှင့်ယှဉ်သော စိတ်မရှိသည်ဖြစ်၍၊ ဝိဟရိသာမိ၊
 နေအံ၊ ဣတိဝေ၊ ဤသို့၊ သိက္ခိတဗ္ဗံ၊ ကျင့်အပ်၏၊ ဖဂ္ဂုဏ၊ ဖဂ္ဂုဏ၊ ဧဝံဟိ၊ ဤသို့
 ယျင်၊ တေ၊ သင်သည်၊ သိက္ခိတဗ္ဗံ၊ ကျင့်အပ်၏၊ ဖဂ္ဂုဏ၊ ဖဂ္ဂုဏ၊ တသ္မာ၊
 ထိုသို့ ကျင့်အပ်သောကြောင့်၊ တဝ၊ သင်၏၊ သဗ္ဗုခါ၊ မျက်မှောက်၌၊ တာသံ
 ဝိက္ခုနိန၊ ထိုရဟန်းမိန်းမတို့အား၊ ကောမိ၊ တစုံတယောက်သောသူသည်။
 အာဇာနည်၊ ကျေးဇူးမဲ့တဲ့သူ့သောစကားကို၊ စေတိတာယေယျ၊ အကယ်၍ဆိုငြား
 အံ၊ ဖဂ္ဂုဏ၊ မဂ္ဂုဏ၊ တကြာမိ၊ ထိုကျေးဇူးမဲ့ကိုဆိုရာ၌လည်း၊ တံ၊ သင်သည်၊
 ဂေဟသိတာ၊ ကောမဂုဏ်ငါးပါးနှင့်စပ်ကုန်သော၊ ယေဆန္ဒာ၊ အကြင်တဏှာ
 ဆန္ဒပဋိပသန္တတို့သည်လည်းကောင်း၊ ဂေဟသိတာ၊ ကောမဂုဏ်ငါးပါးနှင့်
 စပ်ကုန်သော၊ ယေပိတက္ကာ၊ အကြင်ပိတက်တို့သည်လည်းကောင်း၊ သန္တိ၊
 ရှိကုန်၏၊ ဩသန္တိ၊ မိတက္ကေ၊ ထိုဆန္ဒပိတက်တို့ကို၊ ပဇ္ဇေယျာသိ၊ စွန့်လှေ
 တကြ၊ ထိုရဟန်းမိန်းမတို့၏ကျေးဇူးကိုသိသောအခါ၌၊ တေတဟာ၊ သင်
 သည်၊ ဧဝံ၊ ဤသို့၊ သိက္ခိတဗ္ဗံ၊ ကျင့်အပ်၏၊ ကံ၊ သိက္ခိတဗ္ဗံ၊ အတယ်သို့ကျင့်
 အပ်သနည်း၊ ငမေ၊ ငါ၏၊ ပိတ္တံ၊ စိတ်သည်၊ ဝိပရိတာတံ၊ တဏှာဆန္ဒပဋိပ
 ဆန္ဒအားဖြင့် ဘောက်ပြန်သည်လည်း၊ နဘဝိဿတိ၊ မဖြစ်ထွက်၊ ပါဝိကံ၊
 မကောင်းစွာသော၊ ဝါစံစ၊ စကားကိုလည်း၊ နနိန္ဒာ၊ ဝန်ခံသာမိ၊ မမြွက်အံ၊
 ဟိတာနုကမ္ဘိစ၊ အစီးအပွားကို အလိုရှိသည် ဖြစ်၍လည်း၊ ဝိ၊ ရိသာမိ၊
 နေအံ၊ မေတ္တမိတ္တော၊ မေတ္တာနှင့်ယှဉ်သောစိတ်ရှိသည်ဖြစ်၍၊ နေဒေါသန္တရော၊
 ဒေါသနှင့်ယှဉ်သော စိတ်မရှိသည်ဖြစ်၍၊ ဝိဟရိသာမိ၊ နေအံ၊ ဣတိဝေ၊
 ဤသို့၊ သိက္ခိတဗ္ဗံ၊ ကျင့်အပ်၏၊ ဖဂ္ဂုဏ၊ ဖဂ္ဂုဏ၊ ဧဝံဟိ၊ ဤသို့လျှင်၊ တေတ
 ဟာ၊ သင်သည်၊ သိက္ခိတဗ္ဗံ၊ ကျင့်အပ်၏၊ ဖဂ္ဂုဏ၊ ဖဂ္ဂုဏ၊ တသ္မာ၊ ထိုသို့ကျင့်
 အပ်သောကြောင့်၊ တဝ၊ သင်၏၊ သဗ္ဗုခါ၊ မျက်မှောက်၌၊ တာသံသိက္ခုနိန၊
 ထိုရဟန်းမိန်းမတို့အား၊ ကောမိ၊ တစုံတယောက်သောသူသည်၊ ပါဝိကံ၊
 လက်ဖြင့်၊ ပဟာရံ၊ ပုတ်ခတ်ခြင်းကို၊ စေဒဒေယျ၊ အကယ်၍ မူလည်းပေးငြား
 အံ၊ လေဒုနာ၊ အုတ်ခဲဖြင့်မူလည်း၊ ပဟာရံ၊ ပုတ်ခတ်ခြင်းကို၊ စေဒဒေယျ၊
 အကယ်၍ပေးငြားအံ၊ ဒဏ္ဍေန၊ ဒုတ်ထုံထံဖြင့်မူလည်း၊ ပဟာရံ၊ ရိုက်ပုတ်ခြင်း
 ကို၊ စေဒဒေယျ၊ အကယ်၍ပေးငြားအံ၊ သဏ္ဍေန၊ ဓားဖြင့်မူလည်း၊ ပဟာရံ၊
 ခုတ်ဖြတ်ခြင်းကို၊ စေဒဒေယျ၊ အကယ်၍ ပေးငြားအံ၊ ဖဂ္ဂုဏ၊ ဖဂ္ဂုဏ၊ တံ၊
 သင်သည်၊ တကြာမိ၊ ထိုရဟန်းမိန်းမတို့ကိုပုတ်ခတ်ညှဉ်းဆဲသောကာလ၌
 လည်း၊ ဂေဟသိတာ၊ ကောမဂုဏ်ငါးပါးနှင့်စပ်ကုန်သော၊ ယေဆန္ဒာ၊ အကြင်

တဏှာဆန္ဒပဋိစာဆန္ဒတို့သည်လည်းကောင်း၊ ဂေဟသိတာ၊ ကာမဂုဏ်
 ငါးပါးနှင့်စပ်ကုန်သော၊ ဖေဝိတက္က၊ အကြင်မိထက်တို့သည်လည်းကောင်း
 သန္တိ၊ ရှိကုန်၏။ တေဆန္ဒမိတက္က၊ ထိုဆန္ဒမိထက်တို့ကို၊ ပိဗေယျာသိ။
 စွန့်ထော၊ ဗဂ္ဂဏ၊ ဗဂ္ဂဏ၊ ထကြာပိ၊ ထိုရဟန်းမိန်းမတို့၏ ကျေးဇူးကိုသိ
 သောအခါ၌လည်း။ တေတယာ၊ သင်သည်၊ ဇေံ၊ ဤသို့၊ သိက္ခိတဗ္ဗံ၊ ကျင့်အပ်
 ၏။ ကိံ၊ သိက္ခိတဗ္ဗံ၊ အဘယ်သို့ကျင့်အပ်သနည်း၊ မေ၊ ငါ၏။ စိတ္တံ၊ စိတ်သည်။
 ဝိပရိဏတံစေဝ၊ တဏှာဆန္ဒပဋိစာဆန္ဒအားဖြင့်ဘော်ပြန်သည်လည်း။ နဘ
 ဝိသာတိ၊ မဖြစ်သတ္တံ။ ပါဝိကံ၊ မကောင်းစွာသော၊ ဝါဝံစ၊ စကားကိုလည်း။
 နနိစ္စာနိရဿာမိ၊ မဖြိုက်အံ့။ ဟိတာနူကန္တိစ၊ အစီးအပွားကိုအလိုရှိသည်
 ဖြစ်၍လည်း။ ဝိဟရိဿာမိ၊ နေအံ့။ မေတ္တုစိတ္တော၊ မေတ္တာနှင့်ယှဉ်သောစိတ်
 ရှိသည်ဖြစ်၍၊ နဒေါသန္တရော၊ ဒေါသနှင့်ယှဉ်သော စိတ်မရှိသည်ဖြစ်၍၊ ဝိဟ
 ရိဿာမိ၊ နေအံ့။ ဣတိဇေံ၊ ဤသို့။ သိက္ခိတဗ္ဗံ၊ ကျင့်အပ်၏။ ဗဂ္ဂဏ၊ ဗဂ္ဂဏ၊
 ဇေံဟိ၊ ဤသို့လျှင်၊ တေတယာ၊ သင်သည်။ သိက္ခိတဗ္ဗံ၊ ကျင့်အပ်၏။ ဣတိ၊
 ဤသို့။ ဘဝဂါ၊ မြတ်စွာတရားသည်။ အဂေါစ၊ မိန့်တော်မူ၏။ အိထိခေါ၊
 ထိုအခါ၌၊ ဘဝဂါ၊ မြတ်စွာတရားသည်။ ဘိက္ခု၊ ရဟန်းတို့ကို၊ အာမန္တေသိ၊
 မိန့်တော်မူ၏။ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဇေံ၊ တပါးသော။ သမယံ၊ အခါ၌။
 ဘိက္ခု၊ ရဟန်းတို့သည်။ မေ၊ ငါတရား၏။ စိတ္တံ၊ စိတ်ထော်ကို၊ အာရုပေယံ၊ သု
 ဝတ၊ နှစ်သက်စေကုန်၏တကား။ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဣဝ၊ ဤသာသနာ
 တော်၌၊ အဟံ၊ ငါတရားသည်။ ဘိက္ခု၊ ရဟန်းတို့ကို၊ အာမန္တေသိ၊ မိန့်တော်
 မူ၏။ ကိံ၊ အာမန္တေသိ၊ အဘယ်သို့မိန့်တော်မူသနည်း။ ဘိက္ခုဝေ၊ ရဟန်းတို့။
 အဟံ၊ ငါတရားသည်။ ဧကာသနဘောဇနံ၊ နံနက်ပွန်းမတည့်မီကာလ၌စား
 ခြင်းကို၊ ဘုဇ္ဇမာမိ၊ စားတော်မူ၏။ ဘိက္ခုဝေ၊ ရဟန်းတို့၊ ခေါ၊ စင်စစ်၊ ဧကာ
 သနဘောဇနံ၊ နံနက်ပွန်းမတည့်မီကာလ၌ စားခြင်းကို၊ ဘုဇ္ဇမာနော၊ စား
 သော၊ အဟံ၊ ငါတရားသည်။ အပ္ပါဗာတေဂ္ဂ၊ အနာမရှိသည်၏ အဖြစ်ကို
 လည်းကောင်း၊ အပ္ပါထကံတဂ္ဂ၊ ဆင်းရဲမရှိသည်၏အဖြစ်ကိုလည်းကောင်း။
 ထဗျဉ္ဇနပ္ပ၊ ကိုယ်ပေါ့ပါးသော အကြောင်းကို လည်းကောင်း။ ဗလဂ္ဂ၊
 ကိုယ်အားရှိသည့်ကိုလည်းကောင်း။ ဖာသုဝိဟာရေ၊ ချမ်းသာစွာနေခြင်း
 ကိုလည်းကောင်း။ သဇ္ဇာနာမိ၊ ကောင်းစွာသိတော်မူ၏။ ဘိက္ခုဝေ၊ ရဟန်း
 တို့၊ တုဋ္ဌေ၊ သင်တို့သည်။ ဧဝ၊ ထာဝရတို့၊ တုဋ္ဌေပိ၊ သင်တို့သည်လည်း။
 ဧကာသနဘောဇနံ၊ နံနက်ပွန်းမတည့်မီကာလ၌စားခြင်းကို၊ ဘုဇ္ဇထ၊ စားကြ
 လေကုန်၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ တုဋ္ဌေ၊ သင်တို့သည်။ ဧကာသနဘောဇနံ၊

နံနက်မွန်းမတည့်မီကာလ၌ စားခြင်းကို၊ တုဉ္ဇမာနာ၊ စားကုန်သည်ဖြစ်၍၊ အပ္ပါဗာဓတဉ္ဇ၊ အနာမရှိသည်၏အဖြစ်ကိုလည်းကောင်း၊ အပ္ပတဏ်တဉ္ဇ၊ ဆင်းရဲမရှိသည်၏အဖြစ်ကိုလည်းကောင်း၊ ဣဟုဋ္ဌာနဉ္ဇ၊ ကိုယ်ပေါ့ပါးသော အကြောင်းကိုလည်းကောင်း၊ ဗလဉ္ဇ၊ ကိုယ်အားရှိသည်ကိုလည်းကောင်း၊ ဗာသုပိဟာရဉ္ဇ၊ ချမ်းသာစွာနေခြင်းကိုလည်းကောင်း၊ သံဇ္ဈာနေသထ၊ လိုရကုန်သတ္တံ၊ ဣတိတသ္မာ၊ ထိုကြောင့်၊ ဧကောသနတောဇနံ၊ ဧကောသနိကံ တောဇဉ်ကို၊ ဘုဉ္ဇထ၊ စားကြလေကုန်၊ ဣတိစ၊ ဤသို့လည်း၊ အာမန္တေယိ၊ မိန့်တော်မူ၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ မေမယာ၊ ငါတုရားသည်၊ တေသုဘိက္ခူ၊ သု၊ ထိုပဋ္ဌမဗောဓိ၌ ရဟန်းအပေါင်းတို့၌၊ အနုသာသနိကရုဏီယာ၊ အဘန် ထလဲလဲ ဆုံးမ ကမြစ်သဖြင့် ပြုအပ်သည်၊ နအဟောသိ၊ မဖြစ်သလျှင် ကတည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ တေသုဘိက္ခူ၊ သု၊ ထိုပဋ္ဌမဗောဓိ၌ ရဟန်း အပေါင်းတို့၌၊ သတုပ္ပါဒကရုဏီယမေဝ၊ သတိကို ဖြစ်စေခြင်းကို ပြုအပ် ကာမျှသည်သာလျှင်၊ အဟောသိ၊ ဖြစ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ သေယျထာပိ၊ ဥပမာမည် သည်ကား၊ သုဘုဒိယံ၊ ခလုပ်ဘူးပြောင့် မရှိညီညွတ်သော မြေအပြင်၌၊ စတုမဟာပထေ၊ ခရီးမနှစ်ကြောင်းတို့၏ ထုတ်ခြင်းထွင်း၍ သွားရာ၌၊ သုဒန္တော၊ ငြိမ်သက်သော၊ ဝိတော၊ ကောင်းစွာ တည်သော၊ ဩဓဿပတောဒေါ၊ တံကဲပျဉ်ကို ဖြို၍ဖိယာထား အပ်သော နှင်ထံရှိထ သော၊ ယောအာဇညရတော၊ အကြင်ကောင်းစွာ ဆုံးမအပ်ပြီးသောမြင်း ကသောရထားသည်၊ အဿ၊ ရှိသည် ဖြစ်ရာ၏၊ တမေနံ၊ ထိုရထားကို၊ ဒက္ခော၊ လိမ္မာစွာသော၊ အဿဒမ္မသာရထိ၊ ဆုံးမ အပ်သော မြင်းတို့ကို ဆုံးမ တတ်သော၊ ယောဂ္ဂါစရိယော၊ မြင်းဆရာသည်၊ အဘိရုဟိတွာ၊ ထက်စီး၍၊ ဝါမေနဟတ္ထေန၊ လက်ဝဲလက်ဖြင့်၊ ရထိယော၊ ကြိုးတို့ကို၊ ဂဟေတွာ၊ ကိုင်၍၊ ဒက္ခိဏေနဟတ္ထေန၊ လက်ျာလက်ဖြင့်၊ ပထောဒံ၊ နှင်တံ ကို၊ ဂဟေတွာ၊ ကိုင်၍၊ ယေနိစ္ဆကံ၊ အကြင်ခရီးဖြင့်အလိုရှိ၏၊ ယဒိစ္ဆကံ၊ အကြင်အကြင်သွားခြင်းကိုအလိုရှိ၏၊ တေနိစ္ဆကံ၊ ထိုအလိုရှိသောခရီးဖြင့်၊ တဒိစ္ဆကံ၊ ထိုအလိုရှိသောသွားခြင်းကို၊ ပဝဠောတွာ၊ ဖြစ်စေ၍၊ သာရေယျု ဝိ၊ ဖြောင့်ဖြောင့်ရှေ့သို့လည်းနှင်ရာ၏၊ ပစ္စာသာရေယျုဝိ၊ ဖြောင့်ဖြောင့်နောက် သို့လည်းနှင်ရာ၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဧဝမေဝခေါ၊ ဤအတူသာလျှင်၊ မေမယာ၊ ငါတုရားသည်၊ တေသုဘိက္ခူ၊ သု၊ ထိုပဋ္ဌမဗောဓိ၌ ရဟန်းအပေါင်း တို့၌၊ အနုသာသနိကရုဏီယာ၊ အဘန်ထလဲလဲ ဆုံးမကမြစ်သဖြင့် ပြုအပ် သည်၊ နအဟောသိ၊ မဖြစ်၊ ဘိက္ခဝေ၊ ရဟန်းတို့၊ တေသုဘိက္ခူ၊ သု၊ ထိုပဋ္ဌမ

ဗောဓိ၌ ရဟန်းအပေါင်းတို့၌၊ သတုပ္ပါဒကရဏီယမေဝ၊ သတိကိုဖြစ်စေ
 ခြင်းကိုပြုအပ်ကာမျှသည်သာလျှင်၊ အဟောသိဖြစ်၏။ ဘိက္ခုဝေ၊ ရဟန်း
 တို့ထံသွား၊ ထိုသတိဖြစ်စေကာမျှငါတရား အလိုအတိုင်း ကျင့်ကြသော
 ကြောင့်၊ တုမေဝိ၊ သင်တို့သည်လည်း၊ အကုသလံ၊ အပြစ်ရှိသောတရားကို၊
 ပဇာတိ၊ စွန့်ကြကုန်၊ ကုသလေသု၊ ကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မေသု၊ တရား
 တို့၌၊ အာယောဂံ၊ အဘန်ထလဲလဲအားထုတ်ခြင်းကို၊ ကရောထ၊ ပြုကြကုန်၊
 ဇေယံ၊ ဤသို့ငါ့ဗိန်းတော်မူတိုင်း အားထုတ်ကြသည် ရှိသော်၊ တုမေဝိ၊
 သင်တို့သည်လည်း၊ ဣမေသိ၊ ဓမ္မဝိနယေ၊ ဤသုတ်အဘိဓမ္မာဝိနည်းဟုဆိုအပ်
 သောသာသနာထေဝံ၌၊ ဝုဒ္ဓိ၊ ကြီးပွားခြင်းသို့လည်းကောင်း၊ ဝိရုဠိ၊ စည်ပင်
 ခြင်းသို့လည်းကောင်း၊ ဝေပုလ္လံ၊ ပြန့်ပြောခြင်းသို့လည်းကောင်း၊ အာပဇ္ဇိဿ
 ထ၊ ရောက်ကုန်လတ္တံ့၊ ဗြိက္ခဝေ၊ ရဟန်းတို့၊ သေယျထာဝိ၊ ဥပမာမည်သည်
 ကား၊ ဝါမဿဝါ၊ ရွာ၏လည်းကောင်း၊ နိဂမဿဝါ၊ နိဂုံး၏ လည်းကောင်း၊
 အဝိဇ္ဇာ၊ အနီး၌၊ မဟန္တံ၊ ကြီးစွာသော၊ သာထဝနံ၊ အင်ကြင်းတောသည်၊
 အဿ၊ ရှိသည်ဖြစ်ရာ၏၊ တဉ္စ၊ ထိုအင်ကြင်းတောသည်လည်း၊ ဇေဇ္ဇေယျံ၊
 ကြက်ဆူပင်တို့ဖြင့်၊ သစ္စန္ဒံ၊ ဖုံးလွှမ်းသည်၊ အဿ၊ ဖြစ်ရာ၏၊ တဿ၊ ထို
 အင်ကြင်းတောအား၊ အတ္ထကာမော၊ အကျိုးကို အလိုရှိသော၊ ဟိတကာ
 မော၊ အစီးအပွားကိုအလိုရှိသော၊ ယောဂက္ခေမကာမော၊ ယောဂထေးပါး
 တို့၏ကုန်ရာနိဗ္ဗာန်ကိုအလိုရှိသော၊ ကောစိဒေဝ၊ တစုံတယောက်သာလျှင်
 ဖြစ်သော၊ မနုဿော၊ လူသည်၊ ဥပ္ပဇ္ဇေယျ၊ ရှိသည်ဖြစ်ရာ၏၊ သောသုရိသော၊
 ထိုယောကျ်ားသည်၊ ယာတာသာလလမ္ဗိယော၊ အကြင်အင်ကြင်းခက်တို့
 သည်၊ ကုရိသာ၊ အပသို့ကိုင်းကုန်၏၊ ဩဇာရဏီယော၊ ဩဇာမန့်ကုန်ပြီ။
 ထာ၊ ထိုကောက်သောအကိုင်းချောက်သောအခက်တို့ကို၊ ခေတု၊ ဖြတ်၍၊
 ဗဟိဒ္ဓါ၊ အပသို့၊ နိဟရေယျ၊ ထုတ်၍ဖြစ်ရာ၏၊ အန္တေဝနံ၊ အင်ကြင်းတော
 အတွင်းသို့၊ သုဝိသောမိတံ၊ ကောင်းစွာ သုတ်သင်ခြင်းကို၊ ဝိသောဓေယျ၊
 ကျက်ဆူပင်နှယ်မရှိအောင်သုတ်သင်ရာ၏၊ ယာပုနုတာပုသထလမ္ဗိယော၊
 အကြင်အင်ကြင်းခက်တို့သည်၊ ဥဇုကာ၊ ဖြောင့်ကုန်၏၊ သုဇာတာ၊ ကောင်း
 သောသဏ္ဍာန်ရှိကုန်၏၊ ထာ၊ ထိုအခက်တို့ကို၊ သမ္ဗာပရိဟရေယျ၊ ကောင်း
 စွာပြုပုဂ္ဂိုလ်ထေဝင်စည်ပင်အောင်ပြုရာ၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဇေယံ၊ ဤသို့
 ကောင်းစွာသုတ်သင်သဖြင့်၊ ဇေယာထဝနံ၊ ထိုအင်ကြင်းတောသည်၊ အပ
 ရေန၊ တပါးသော၊ သမယေန၊ အခါ၌၊ ဝုဒ္ဓိ၊ ကြီးပွားခြင်းသို့ လည်းကောင်း၊
 ဝိရုဠိ၊ စည်ပင်ခြင်းသို့ လည်းကောင်း၊ ဝေပုလ္လံ၊ အကိုင်းအခက်တို့ဖြင့်ပြန့်

ပြောခြင်းသို့လည်းကောင်း၊ အာပဇ္ဇေယျယထာ၊ ရောက်ရာသကဲ့သို့၊ ဘိက္ခု
 ဝေ၊ ရဟန်းတို့၊ ဝေမေဝခေါ၊ ဤသို့သာလျှင်၊ တုမေဝိ၊ သင်တို့သည်လည်း၊
 အကုသလံ၊ အပြစ်ရှိသောတရားကို၊ ပဇဟထ၊ စွန့်ကုန်လော့၊ ကုသလေ
 သု၊ ကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မေသု၊ တရားတို့၌၊ အာယောဂံ၊ အာ၊ ထုတ်ခြင်း
 ကို၊ ကရောထ၊ ပြုကြကုန်လော့၊ ဝေံ၊ ဤသို့ပြုသည်ရှိသော်၊ တုမေဝိ၊ သင်တို့
 သည်လည်း၊ ဣဝေဠိ၊ ဓမ္မဝိနယေ၊ ဤသုတ်အဘိဓမ္မာဝိနည်းဟု ဆိုအပ်သော
 သာသနာတော်၌၊ ဝဇ္ဇိံ၊ ကြီးပွားခြင်းသို့ လည်းကောင်း၊ ဝိရုဠိံ၊ စည်ပင်
 ခြင်းသို့ လည်းကောင်း၊ ဝေဝုလ္လံ၊ ပြန်ပြောခြင်းသို့ လည်းကောင်း၊ အာ
 ပဇ္ဇိယထ၊ ရောက်ကုန်လတ္တံ့၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဘုတဝုဠိံ၊ ရှေး၌
 ဖြစ်ဘူးသည်ကို၊ ဝဒါမိ၊ ဟောတော်မူအံ့၊ ဣဿာယေဝ သာဝတ္ထိယာ၊
 ဤသာဝတ္ထိပြည်၌ ပင်လျှင်၊ ဝေဒေဟိ ကာနာမ၊ ဝေဒေဟ တိုင်းသူဖြစ်
 သော၊ ဂဟပတာနိ၊ အိမ်ရှင်မသည်၊ အဟောထိ၊ ဖြစ်၏၊ ဘိက္ခုဝေ၊
 ရဟန်းတို့၊ ဝေဒေဟိကာယ၊ ဝေဒေဟတိုင်းသူဖြစ်သော၊ ဂဟပတာနိယာ၊
 အိမ်ရှင်မ၏၊ ဝေံ၊ ဤသို့၊ ကဗျာဏော၊ ကောင်းသော၊ ကိတ္တိသဒ္ဓေါ၊ ကျော်
 စောသောအသံသည်၊ အဗ္ဘုဂ္ဂတော၊ ပြန်နှံ့၍ထက်၏၊ ကိံ၊ အဗ္ဘု၊ ဝုတော၊
 အဘယ်သို့ပြန်နှံ့၍ ထက်သနည်း၊ ဝေဒေဟိကာ၊ ဝေဒေဟတိုင်းသူဖြစ်
 သော၊ ဂဟပတာနိ၊ အိမ်ရှင်မသည်၊ သောရတာ၊ တင့်တယ်သောကာယ
 ကံစသည်နှင့်ပြည့်စုံ၏၊ ဝေဒေဟိကာ၊ ဝေဒေဟတိုင်းသူဖြစ်သော၊ ဂဟ
 ပတာနိ၊ အိမ်ရှင်မသည်၊ နိဝါတာ၊ နှိပ်ချသောဖြစ်ခြင်းရှိ၏၊ ဝေဒေဟိကာ၊
 ဝေဒေဟတိုင်းသူ ဖြစ်သော၊ ဂဟပတာနိ၊ အိမ်ရှင်မသည်၊ ဥပယန္တာ၊
 အမျက်ဒေါသမရှိသည် ဖြစ်၍ငြိမ်သက်၏၊ ဣတိဝေံ၊ ဤသို့၊ ကဗျာဏော၊
 ကောင်းသော၊ ကိတ္တိသဒ္ဓေါ၊ ကျော်စောသောအသံသည်၊ အဗ္ဘုဂ္ဂတော၊
 ပြန်နှံ့၍ထက်၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ခေါပန၊ စင်စစ်၊ ဝေဒေဟိကာယ၊
 ဝေဒေဟတိုင်းသူ ဖြစ်သော၊ ဂဟပတာနိယာ၊ အိမ်ရှင်မ၏၊ ကာဠိနာမ၊
 ကာဠိအမည်ရှိသော၊ ဒါထိ၊ ကျွန်မသည်၊ ဒက္ခာ၊ ချက်ပြုတ်ခြင်း၌ လိပ်မာ
 သည်၊ အနုဿာ၊ ပျင်းခြင်းမရှိသည်၊ သုဝံပိတိတကမ္မန္တာ၊ ကောင်စွာ
 ဖြစ်စေအပ်သော အမှုရှိသည်၊ အဟောထိ၊ ဖြစ်၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊
 အဟခေါ၊ ထိုအခါ၌၊ ကာဠိယာ၊ ကာဠိအမည်ရှိသော၊ ဒါထိယာ၊ ကျွန်မအား၊
 ဝေံသောပရိပိတက္ခော၊ ဤသို့သောအကြံသည်၊ အဟောထိ၊ ဖြစ်၏၊ ကိံ
 အဟောထိ၊ အဘယ်သို့ဖြစ်သနည်း၊ မယံ၊ ငါ၏အယျာယ၊ အရှင်မအား၊
 ဝေဒေဟိကာ၊ ဝေဒေဟတိုင်းသူဖြစ်သော၊ ဂဟပတာနိ၊ အိမ်ရှင်မသည်။

‘သောရထာ။ တင့်တယ်သောကာယကံစသည်နှင့်ပြည့်စုံ၏။ ဝေဒေဟိကာ၊ ဝေဒေဟတိုင်းသူ ဖြစ်သော၊ ဂဟပတာနိ၊ အိမ်ရှင်မသည်။ နိဝါတာ၊ နှိပ်ချသောဖြစ်ခြင်းရှိ၏။ ဝေဒေဟိကာ၊ ဝေဒေဟတိုင်းသူဖြစ်သော။ ဂဟပတာနိ၊ အိမ်ရှင်မသည်၊ ဥပသာန္တာ။ အမျက်ဒေါသမရှိသည်ဖြစ်၍ ငြိမ်သက်၏။ ဣတိဝေံ၊ ဤသို့၊ ကဗျာထော၊ ကောင်းသော၊ ကိတ္တိသဒ္ဓေါ၊ ကျော်စောသောအသံသည်။ အတ္တဂ္ဂထော၊ ပြန်နှံ့၍တက်၏။ ကံ ခူခေါ၊ အဘယ်သို့လျှင်၊ မေ၊ ငါ၏။ အယျ၊ အရှင်မသည်။ အဇ္ဈတ္တံ၊ မိမိသန္တာန်၌၊ သန္တယေဝကောပံ၊ အမျက်ဒေါသရှိလျက်ပင်လျှင်။ နပါတုကရောတိ ခူခေါ၊ အမျက်ကို ထင်စွာမပြုသလော၊ ဥဒါဟု။ ထိုသို့မဟုတ်မူကား။ အသန္တံ၊ အမျက်ဒေါသမရှိသည်ဖြစ်၍ နောပါတုကရောတိ ခူခေါ၊ အမျက်ကို ထင်စွာမပြုသလော၊ ဥဒါဟု။ ထိုသို့မဟုတ်မူ၍၊ ကောပံ၊ အမျက်ကို၊ သန္တယေဝ၊ ရှိလျက်ပင်လျှင်၊ နပါတုကရောတိ ခူခေါ။ ထင်စွာမပြုသလော၊ မယျမေဝ၊ ငါသည်သာလျှင်။ တေကမ္မန္တာ။ ထိုအလုံးစုံသော အရှင်အမှုတို့ကို၊ သုသံပိဟိတာ၊ ကောင်းစွာစီရင်အပ်ကုန်၏။ ယေနကာရဏေန၊ အကြင်အကြောင်းကြောင့်မေ၊ ငါ၏။ အယျ၊ အရှင်မသည်၊ အဇ္ဈတ္တံ၊ မိမိသန္တာန်၌၊ သန္တယေဝကောပံ၊ အမျက်ဒေါသ ရှိလျက်ပင်လျှင်။ နပါတုကရောတိ၊ ထင်စွာမပြုငြားအံ့။ အသန္တံ၊ ကိုယ်၌ အမျက်ဒေါသ မရှိသည်ဖြစ်၍၊ နောပါတု ကရောတိ၊ ထင်စွာမပြုသည်ဖြစ်အံ့။ အဟံ၊ ငါသည်။ ဇေတကာရဏံ၊ ထိုအကြောင်းကို၊ အယျံ၊ အရှင်မကို ဝိခံသေယျံ။ စူးစမ်းရမူကား။ ယံ ခူခေါ၊ ကောင်းစေစွာ ဣတိ ဇေတံသော ပရိဝိဘက္ကော၊ ဤသို့သောအကြံသည်။ အဟောယိ၊ ဖြစ်၏။ ဘိက္ခဝေ၊ ရဟန်းတို့။ အထခေါ၊ ထိုသို့ကြံပြီးသည်နောက်၌၊ ကာဠိ၊ ကာဠိမည်သောဒါယိ။ ကျွန်မသည်၊ ဒိဝါ၊ အလွန်နေမြင့်မှ၊ ဥဋ္ဌာယိ၊ ထ၏။ ဘိက္ခဝေ၊ ရဟန်းတို့။ အထခေါ၊ ထိုအခါ၌၊ ဝေဒေဟိကာ၊ ဝေဒေဟတိုင်းသူဖြစ်သော၊ ဂဟပတာနိ၊ အိမ်ရှင်မသည်၊ ကဋ္ဌိံ။ ကာဠိအမည်ရှိသော၊ ဒါယိံ၊ ကျွန်မကို၊ ဟေ၊ ဇေ၊ ကာဠိ၊ အချင်းကာဠိ၊ ဣတိ ဇေတံဝစနံ၊ ဤသို့သောစကားကို၊ မေဝေ၊ ဆို၏။ အယျ၊ အရှင်မ၊ ကံ အဘယ်နည်း၊ ဣတိ၊ ဤသို့၊ အာဟ၊ ဆို၏။ ဇေ၊ ဟယ်ကျွန်မ၊ ကံ အဘယ်ကြောင့်၊ ဒိဝါ၊ အလွန်နေမြင့်မှ၊ ဥဋ္ဌာယိ ထသနည်း၊ ကူတိ၊ ဤသို့။ အာဟ၊ ဆို၏။ အယျ၊ အရှင်မ၊ ခေါ၊ စင်စစ်၊ ကိပ္ပူ၊ စိုးစင်းသော မချမ်းသာခြင်းသည်။ နတ္ထိ၊ အကျွန်ုပ်အား မရှိပေါ့၊ ဣတိ၊ ဤသို့၊ အာဟ၊ ဆို၏။ ရေ၊ ဟယ်ကျွန်မ၊ ကိပ္ပူ၊ ဥက္ခောင်းခဲခြင်းစသော တရံထရသော မချမ်းသာခြင်းသည်။ ဝတ၊ စင်စစ်၊ နောအတ္ထိ၊ အကယ်၍ မရှိသည်ဖြစ်အံ့။

အထ၊ ထိုသို့စဉ်းသောအနာမရှိဘဲထွက်၊ ကိပ္ပိကေနကာရဏေန၊ အဘယ်
 သို့သောအကြောင်းကြောင့်၊ ပါဝါဒါယိ၊ ယုတ်မာသောကျွန်မ၊ တံ၊ သင်
 သည်၊ ဒိဝါ၊ အလွန်နေမြင့်မှ၊ ဥဋ္ဌာသိ၊ ထထိသနည်း၊ ဣတိ၊ ဤသို့၊ ကုပိတာ၊ အ
 မျက်ထွက်သည်ဖြစ်၍၊ အနတ္တမနာ၊ နှလုံးမသာသည်ဖြစ်၍၊ တာကုဋိ၊ မျက်
 မှောင်ကြုတ်ခြင်းကို၊ အကာသိ၊ ပြု၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ အထခေါ၊ ထိုအ
 ရှင်အမျက်ထွက်သောအခါ၌၊ ကာဠိယာ၊ ကာဠိအမည်ရှိသော၊ ဒါဝိယာ၊
 ကျွန်မအား၊ ဧဝံသောပရိပိထက္ကော၊ ဤသို့သောအကြံသည်၊ အဟောသိ၊
 ဖြစ်၏၊ ကိံ၊ အဟောသိ၊ အဘယ်သို့ဖြစ်သနည်း၊ ဧမေ၊ ငါ၏၊ အယျာ၊ အရှင်မ
 သည်၊ အဇ္ဈတ္တံ၊ မိမိသန္တာန်၌၊ သန္တံယေဝကောပံ၊ အမျက်ဒေါသရှိလျက်
 ပင်လျှင်၊ နုပါတုကရောတိ၊ ထင်ရှားစွာမပြု၊ အသန္တံ၊ အမျက်မရှိသည်ဖြစ်
 ၍၊ နောပါတုကရောတိ၊ ထင်ရှားစွာမပြု၊ မယျမေဝ၊ ငါသည်သာလျှင်၊ ဧတေ
 ကမ္မန္တာ၊ ထိုအလုံးစုံသောအရှင်အမှုတို့ကို၊ သုသံပိတိတာ၊ ကောင်းစီရင်
 အပ်ကုန်၏၊ ယေနကာရဏေန၊ အကြင်အကြောင်းကြောင့်၊ ဧမေ၊ ငါ၏၊ အယျာ၊
 အရှင်မသည်၊ အဇ္ဈတ္တံ၊ မိမိသန္တာန်၌၊ သန္တံယေဝကောပံ၊ အမျက်ဒေါသ
 ထင်ရှားရှိလျက်ပင်လျှင်၊ နုပါတုကရောတိ၊ ထင်ရှားစွာမပြု၊ အသန္တံ၊
 ကိုယ်၌ မရှိသည်ဖြစ်၍၊ နောပါတုကရောတိ၊ ထင်ရှားစွာမပြု သည် ဖြစ်အံ့၊
 အဟံ၊ ငါသည်၊ မတ္တာယ၊ အတိုင်းအရှည်ထက်၊ ဘိယျာသော၊ လွန်စွာ၊
 အယျံ၊ အရှင်မကို၊ ပိဝံသေယျံ၊ ရူးစမ်းရမှုကား၊ ယံနုန၊ ကောင်းထေစွာ၊ ဣတိ
 ဧဝံသောပရိပိထက္ကော၊ ဤသို့သော အကြံသည်၊ အဟောသိ၊ ဖြစ်၏၊
 ဘိက္ခဝေ၊ ရဟန်းတို့၊ အထခေါ၊ ထိုအခါ၌၊ ကာဠိ၊ ကာဠိအမည်ရှိသော၊ ဒါဝိ၊
 ကျွန်မသည်၊ ဒိဝါ၊ တရံယေဝ၊ ရှေးထက်သာ၍အလွန်နေမြင့်မှ၊ ဥဋ္ဌာသိ၊ ထ၏၊
 ဘိက္ခဝေ၊ ရဟန်းတို့၊ အထခေါ၊ ထိုအခါ၌၊ ဝေဒယိကာ၊ ဝေဒဟတိုင်းသူ
 ဖြစ်သော၊ ဂဟပဏာနိ၊ အိမ်ရှင်မသည်၊ ကာဠိ၊ ကာဠိအမည်ရှိသော၊ ဒါဝိ၊
 ကျွန်မကို၊ ဧဟေဇေကာဠိ၊ အချင်းကာဠိ၊ ဣတိဧဝံစပနံ၊ ဤသို့သောစကားကို
 အဝေါစ၊ ဆို၏၊ အယျေ၊ အရှင်မ၊ ကိံ၊ အဘယ်သို့နည်း၊ ဣတိ၊ ဤသို့၊ အာဟ၊
 ဆို၏၊ ဧဟေ၊ ဟယ်ကျွန်မ၊ ကိံ၊ အဘယ်ကြောင့်၊ ဒိဝါ၊ အလွန်နေမြင့်မှ၊ ဥဋ္ဌာ
 သိ၊ ထထိသနည်း၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဆို၏၊ အယျေ၊ အရှင်မ၊ ဧဝေါစစစ်၊
 ကိပ္ပိ၊ စိုးစဉ်းသောမချမ်းသာခြင်းသည်၊ န၊ အကျွန်ုပ်အားမရှိပေ၊ ဣတိ၊
 ဤသို့၊ အာဟ၊ ဆို၏၊ ဧဟေ၊ ဟယ်ကျွန်မ၊ ကိပ္ပိ၊ ထေရ်စုတုသောမချမ်းသာခြင်း
 သည်၊ ဝတ၊ စင်စစ်၊ နောအတ္ထိ၊ အကယ်၍မရှိသည်ဖြစ်အံ့၊ အထ၊ ထိုသို့စိုး
 စဉ်းသော အနာမရှိ ဘဲထွက်၊ ကိပ္ပိကေနကာရဏေန၊ အဘယ်သို့သော

အကြောင်းကြောင့်၊ ပါဝိဒါသိ၊ ကျွန်မယုတ်၊ တုံ၊ သင်သည်၊ ဒိဝါ၊ အလွန်နေ
မြင့်မှ၊ ဥဋ္ဌာသိ၊ ထဘိသနည်း၊ ဣတိ၊ ဤသို့၊ ကုပိတာ၊ အမျက်ထွက်သည်ဖြစ်
၍၊ အနတ္တမနာ၊ နှလုံးမသာသည်ဖြစ်၍၊ အနတ္တမနဝါဝံ၊ နှလုံးမသာခြင်းနှင့်စပ်
သောစကားကို၊ နိစ္စာရေထိ၊ ပြင်းပြင်းမြွက်ဆို၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ အထ
ခေါ၊ ထိုအခါ၌၊ ကာဠိယာ၊ ကာဠိအမည်ရှိသော၊ ဒါသိယာ၊ ကျွန်မအား၊ ဧတံ
ဧသောပရိဝိတက္ကော၊ ထိုသို့သောအကြံသည်၊ အဟောသိ၊ ဖြစ်၏၊ ကိံ
အဟောသိ၊ အဘယ်သို့ဖြစ်သနည်း၊ မေ၊ ငါ၏၊ အယျာ၊ အရှင်မသည်၊
အဇ္ဈတ္တံ၊ မိမိသန္တာန်၌၊ သန္တယေဝကောပံ၊ အမျက်ဒေါသရှိလျက်ပင်လျှင်၊
နုပါတုကရောတိ၊ ထင်စွာမပြု၊ အသန္တံ၊ အမျက်မရှိသည်ဖြစ်၍၊ နောပါတု
ကရောတိ၊ ထင်စွာမပြု၊ မယုပေဝ၊ ငါသည်သာလျှင်၊ ဧတေကမ္မန္တာ၊ ထိုအလုံး
ရံသောအရှင်အမှုတို့ကို၊ သုသံပိဟိတာ၊ ကောင်းစွာစီရင်အပ်ကုန်၏၊ ယေန
ကာရဏေန၊ အကြင်အကြောင်းကြောင့်၊ မေ၊ ငါ၏၊ အယျာ၊ အရှင်မသည်၊
အဇ္ဈတ္တံ၊ မိမိသန္တာန်၌၊ သန္တယေဝ၊ ထင်ရှားရှိလျက်ပင်လျှင်၊ ကောပံ၊
အမျက်ကို၊ နုပါတုကရောတိ၊ ထင်စွာမပြုငြားအံ့၊ အသန္တံ၊ ကိုယ်၌မရှိသည်
ဖြစ်၍၊ နောပါတုကရောတိ၊ ထင်စွာမပြုငြားအံ့၊ အဟံ၊ ငါသည်၊ မတ္တယာ၊
အတိုင်း အရှည်ထက်၊ ဘိယျောသော၊ လွန်စွာ၊ အယျံ၊ အရှင်မကို၊ ဝိမံ
သေယျံ၊ စူးစမ်းရမူကား၊ ယံနုန၊ ကောင်းထေစွာ၊ ဣတိဧတံ ဧသောပရိ
ဝိတက္ကော၊ ဤသို့သော အကြံသည်၊ အဟောသိ၊ ဖြစ်၏၊ ဘိက္ခဝေ၊ ရဟန်း
တို့၊ အထခေါ၊ ထိုအခါ၌၊ ကာဠိ၊ ကာဠိအမည်ရှိသော၊ ဒါသိ၊ ကျွန်မသည်၊
ဒိဝါ၊ ဘရံဇယေဝ၊ ရှေးထက်သာ၍ အလွန်နေမြင့်မှ၊ ဥဋ္ဌာသိ၊ ထ၏၊ ဘိက္ခဝေ၊
ရဟန်းတို့၊ အထခေါ၊ ထိုအခါ၌၊ ဝေဒေဟိကာ၊ ဝေဒေဟတိုင်းသူဖြစ်
သော၊ ဂဟပတာနိ၊ အိမ်ရှင်မသည်၊ ကာနံ၊ ကာဠိအမည်ရှိသော၊ ဒါသိ၊
ကျွန်မကို၊ ဧတံဝစနံ၊ ဤစကားကို၊ အဝေါစ၊ ဆို၏၊ ကိံ အဝေါစ၊ အဘယ်
သို့ဆိုသနည်း၊ ဧဟေဇကောဠိ၊ အချင်းကာဠိ၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဆို၏၊
အယျာ၊ အရှင်မ၊ ကိံ အသိနည်း၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဆို၏၊ ဧ၊ ဟယ်
ကျွန်မကိံ၊ အဘယ်ကြောင့်၊ ဒိဝါ၊ နေမြင့်မှ၊ ဥဋ္ဌာသိ၊ ထဘိသနည်း၊ ဣတိ၊
ဤသို့၊ အဝေါစ၊ ဆို၏၊ အယျာ၊ အရှင်မခေါ၊ စင်စစ်၊ ကိပ္ပိ၊ မိုးစဉ်းသော
မချမ်းသာခြင်းသည်၊ န၊ အကျွန်ုပ်အား မရှိပေ၊ ဣတိ၊ ဤသို့ အဝေါစ၊ ဆို၏၊
ဧ၊ ဟယ်၊ ကျွန်မကိပ္ပိ၊ ထရံ၊ ထရသောမချမ်းသာခြင်းသည်၊ ဝတ၊ စင်စစ်၊
နောအတ္ထိ၊ အကယ်၍ မရှိသည်ဖြစ်အံ့၊ အထ၊ ထိုသို့ မိုးစဉ်းသောအနာမရှိဘဲ
လျက်၊ ကိပ္ပိကေန ကာရဏေန၊ အဘယ် အကြောင်းကြောင့်၊ ပါဝိဒါသိ၊

ကျွန်မယုတ်တုံးသင်သည်။ ဒါဝါ၊နေမြင့်မှ၊ ဥဠာထိ၊ထဘိသနည်း၊ ဣတိ၊
 ဤသို့၊ ကုဝိတာ၊အမျက်ထွက်သည်ဖြစ်၍၊ အနတ္တမနာ၊ နှလုံးမသာသည်
 ဖြစ်၍၊အဂ္ဂဏသုစိံ၊ထံခါးကျဉ်ကို၊ ဂဟေတွာ၊ယူ၍၊ သီသေ၊ဥက္ခောင်း၌၊
 ပဟာရံ၊ပုတ်ခတ်ခြင်းကို၊ အဒါထိ၊ပေး၏၊သီသံ၊ ဥက္ခောင်းသည်၊ဧဒေ၊
 နှစ်စိတ် နှစ်ဖြာ၊ ဘိန္ဒု၊ ကွဲသွားလေ၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ အထခေါ
 ထိုအခါ၌၊ကာဠိ၊ကာဠိအမည်ရှိသော၊ဒါသိ၊ကျွန်မသည်၊ ဘိန္ဒေနုသီသေနု
 ဘိန္ဒုသီသောဟုတွာ၊ကွဲသောဥက္ခောင်းရှိသည်ဖြစ်၍၊ဂထန္တေနထောဟိတေ
 နဂထန္တ ထောဟိတောဟုတွာ၊ ယိုသောသွေးရှိသည်ဖြစ်၍၊ပဋိဝိဿကာနံ၊
 အိမ်နီးခြင်းတို့ကို၊ ဥဏ္ဍာပေသိ၊ကွဲရဲ့စေ၏၊ကိံ၊ဥဏ္ဍာပေသိ၊အဘယ်သို့ကွဲ
 စေဘိသနည်း၊အယေ၊အရှင်မတို့၊ သောရတာယ၊ကောင်းသောအမှု၌မေ့
 ဝေျာ်သောအရှင်မ၏၊ ကမ္မံ၊အမှုကို၊ ပဿထ၊ ရှုထည့်ကြကုန်၊ အယေ၊
 အရှင်မတို့၊နိဝါတာယ၊နှိပ်ချသောအကျင့်ရှိသောအရှင်မ၏၊ကမ္မံ၊အမှုကို၊
 ပဿထ၊ရှုထည့်ကြကုန်၊အယေ၊အရှင်မတို့၊ဥပသန္တာယ၊အမျက်ဒေါသဖြင့်
 ငြိမ်းသောအရှင်မ၏၊ကမ္မံ၊အမှုကို၊ ပဿထ၊ရှုထည့်ကြကုန်၊ကထံဟိနာမ၊
 အဘယ်ကြောင့်လျှင်၊ ပဿန္တာ၊မြင်သည်ဖြစ်၍၊ ဧကဒါထိကာယ၊ကျွန်မ
 တယောက်သာရှိပါထိုလျက်၊ဒါဝါ၊နေမြင့်မှ၊ ဥဠာထိ၊ ထဘိသနည်း၊ ဣတိ၊
 ဤသို့၊ ကုဝိတာ၊အမျက်ထွက်သည်ဖြစ်၍၊ အနတ္တမနာ၊နှလုံးမသာသည်ဖြစ်
 ၍၊မံ၊ဝါကို၊အဂ္ဂဏသုစိံ၊ထံခါးကျဉ်ကို၊ ဂဟေတွာ၊ယူ၍၊ သီသေ၊ဥက္ခောင်း
 ၌၊ ပဟာရံ၊ပုတ်ခတ်ခြင်းကို၊ ဒဿတိနာမ၊ပေးဘိသနည်း၊ တေ၊သင်၏၊
 သီသံ၊ ဥက္ခောင်းကို၊ ဘိန္ဒုဿတိ၊ နှစ်ဖြာကွဲအောင်ရိုက်လေဘိသနည်း၊
 ဣတိ၊ဤသို့၊ဥဏ္ဍာပေသိ၊ကွဲရဲ့စေ၏၊ဘိက္ခဝေ၊ရဟန်းတို့၊ အထခေါ၊ထိုအခါ
 ၌၊ဝေဒေဟိကာယ၊ဝေဒေဟတိုင်းသူဖြစ်သော၊ဂဟပတာနိယာ၊အိမ်ရှင်မ
 အား၊အပရေန၊တပါးသော၊ သမယေန၊အခါ၌၊ဝေံ၊ဤသို့၊ပါပကော၊ယုတ်
 မာသော၊ ကိတ္တိသဒ္ဓေါ၊ ကျော်စောသော အတံသည်၊ အပ္ပ၊ဂုဏ်၊ပြန်နံ၍
 တက်၏၊ကိံ၊အပ္ပ၊ဂုဏ်၊အဘယ်သို့ပြန်နံ၍တက်သနည်း၊ ဝေဒေဟိကာ၊
 ဝိဒေဟတိုင်းသူဖြစ်သော၊ဂဟပတာနိ၊အိမ်ရှင်မသည်၊စက္ခု၊ကြွင်းတန်း၏၊
 ဝေဒေဟိကာ၊ဝိဒေဟတိုင်းသူဖြစ်သော၊ ဂဟပတာနိ၊အိမ်ရှင်မသည်၊အနိ
 ဝါတာ၊မနှိပ်ချသောအကျင့်ရှိ၏၊ဝေဒေဟိကာ၊ဝေဒေဟတိုင်းသူဖြစ်သော
 ဂဟပတာနိ၊အိမ်ရှင်မသည်၊ အနုပသန္တာ၊အမျက်ဒေါသဖြင့်မငြိမ်း၊ဣတိ၊
 ဤသို့၊အပ္ပ၊ဂုဏ်၊ပြန်နံ၍တက်၏၊ဘိက္ခဝေ၊ရဟန်းတို့၊ဝေမေဝ၊ဤအတူ
 သာလျှင်၊ ဣသောသနေ၊ဤသာသနာတော်၌၊ဧကစ္စော၊အချို့သော၊ ဘိက္ခု၊

ရဟန်းသည်။ ယာဝ။ အကြင်မျှသောကံသော ကာလပတ်လုံး။ အမနာပါ။ မနှစ်သက်အပ်ကုန်သော။ ဝစနပထာ။ စကားသာလျှင်ဖြစ်သောအကြောင်း တို့သည်။ နုဗ္ဗသန္တိ။ ထိပါး တိုက်ခိုက်ထုတ် ထင်စွာမဖြစ် ကုန်သေး။ တာဝဒေဝ။ ထိုမျှလောက်သောကာလပတ်လုံး။ သောရတသောရတော။ အလွန်လျှင်ကောင်းသော အမှု၌မွေ့လျော်သည်။ ဟောတိ။ ဖြစ်၏။ နိဝါတ နိဝါတော။ အလွန်လျှင်နှိပ်ချသည်။ ဟောတိ။ ဖြစ်၏။ ဥပဿန္တောဥပဿန္တော။ အလွန်ငြိမ်သက်သည်။ ဟောတိ။ ဖြစ်၏။ ဘိက္ခဝေ။ ရဟန်းတို့။ ယထောစယ ဒါကာထေ။ အကြင်အခါ၌ကား။ ဘိက္ခု။ ရဟန်းကို။ အမနာပါ။ မနှစ်သက်အပ် ကုန်သော။ ဝစနပထာ။ ကြမ်းတမ်းသောစကားတို့သည်။ ဗုသန္တိ။ ထိပါးကုန် ၏။ အထ။ ထိုသို့ကြမ်းတမ်းသော စကားထိပါးသော အခါ၌။ ဘိက္ခု။ ရဟန်း သည်။ သောရတောတိ။ ကောင်းသောတင့်တယ်သောအမှု၌မွေ့လျော်သော ရဟန်းဟူ၍။ ဝေဒိတဗ္ဗော။ သိအပ်၏။ နိဝါတောတိ။ နှိပ်ချသောအကျင့်ရှိ သောရဟန်းဟူ၍။ ဝေဒိတဗ္ဗော။ သိအပ်၏။ ဥပဿန္တောတိ။ ဒေါသငြိမ်းသော ရဟန်းဟူ၍။ ဝေဒိတဗ္ဗော။ သိအပ်၏။ ဘိက္ခဝေ။ ရဟန်းတို့။ ယောဘိက္ခု။ အကြင်ရဟန်းသည်။ စိဝရိဏ္ဏပါထ သေနာသန ဂိဏာနပစ္စယ ဘောသဇ္ဇ ပရိက္ခာရပေတု။ သင်္ကန်းဆွမ်းကျောင်းသူနာ၏အထောက်အပံ့အသက်၏ အခြံအရံဖြစ်သောဆေးဟူသော အကြောင်းကြောင့်။ သုဝစော။ ဆိုလွယ် သောစကားရှိသည်။ ဟောတိ။ ဖြစ်၏။ သောဝစဿတံ။ ဆိုလွယ်သော စကားရှိသောသူ၏အဖြစ်သို့။ အာပဇ္ဇတိ။ ရောက်၏။ တံဘိက္ခု။ ထိုသို့သော ရဟန်းကို။ သုဝစောတိ။ ဆိုလွယ်သောစကားရှိသောရဟန်းဟူ၍။ အဟံ။ ငါတုရားသည်။ နဝဒါမိ။ ဟောထော်မမူ။ တံဘိက္ခု။ ထိုရဟန်းကို။ ကိဿ ဟေတု။ အဘယ်သို့သော အကြောင်းကြောင့်။ နဝဒါမိ။ ဟောထော်မမူ သနည်း။ ဘိက္ခဝေ။ ရဟန်းတို့။ သောဘိက္ခု။ ထိုရဟန်းသည်။ တံစိဝရိဏ္ဏ ပါထသေနာသနဂိဏာနပစ္စယဘောသဇ္ဇပရိက္ခာရံ။ ထိုသင်္ကန်းဆွမ်းကျောင်း သူနာတို့၏ အထောက်အပံ့အသက်၏ အရံအထားဖြစ်သောဆေးဟူသောအ ကြောင်းကို။ အထာမာနော။ ရနေကြမရသည်ရှိသော်။ သုဝစော။ ဆိုလွယ် သောစကားသည်။ နုဗ္ဗောတိ။ မဖြစ်။ သောဝစဿတံ။ ဆိုလွယ်သောစကား ရှိသောသူ၏အဖြစ်သို့။ နအာပဇ္ဇတိ။ မရောက်။ ထသ္မာ။ ထိုကြောင့်။ နဝဒါမိ။ ဟောထော်မမူ။ ဘိက္ခဝေ။ ရဟန်းတို့။ ခေါ။ စင်စစ်။ ယောစဘိက္ခု။ အကြင် ရဟန်းသည်ကား။ ဓမ္မံယေဝ။ တရားတော်ကိုသာလျှင်။ သက္ကဏေန္တော။ အရိုအသေပြုသည်ဖြစ်၍။ ဓမ္မံယေဝ။ တရားတော်ကိုသာလျှင်။ ဂနံကရောန္တော

အလေးပြုသည် ဖြစ်၍၊ ဓမ္မဗေဒဝ၊ ထရားတော်ကိုပင်လျှင်၊ မာနေန္ဒော၊ မြတ်နိုးသည်ဖြစ်၍၊ ပူဇော်ပူဇော်သည်ဖြစ်၍၊ အပစယမာနော၊ ရှိသေ ကျိုးနွံခြင်းကိုပြုသည်ဖြစ်၍၊ သုဝစော၊ ဆိုလွယ်သောစကားရှိသည်၊ ဟော တိ၊ ဖြစ်၏၊ သောဝစသတံ၊ ဆိုလွယ်သော စကားရှိသောသူ၏အဖြစ်သို့၊ အာပဇ္ဇတိ၊ ရောက်၏၊ တံဘိက္ခု၊ ထိုရဟန်း ကိုသာလျှင်၊ သုဝစောတိ၊ ဆိုလွယ်သော စကားရှိသောရဟန်းဟူ၍၊ အတံ၊ ငါတုရားသည်၊ ဝဒါမိ၊ ဟောတော်မူ၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ တသ္မာ၊ ထိုကြောင့်၊ မယံ၊ ငါတို့သည်၊ ဓမ္မဗေဒဝ၊ ထရားကိုသာလျှင်၊ သက္ကရောန္တာ၊ အရိုအသေပြုကုန်သည်ဖြစ်၍၊ ဓမ္မဗေဒဝ၊ ထရားကိုသာလျှင်၊ ဝရုံကရောန္တာ၊ အလေးအမြတ်ပြုကုန်သည် ဖြစ်၍၊ ဓမ္မဗေဒဝ၊ ထရားကိုသာလျှင်၊ မာနေန္ဒော၊ မြတ်နိုးကုန်သည်ဖြစ်၍၊ ပူဇော်ပူဇော်ကုန်သည်ဖြစ်၍၊ အပစယမာနော၊ ရှိသေကျိုးနွံခြင်းကိုပြုကုန် သည်ဖြစ်၍၊ သုဝစော၊ ဆိုလွယ်သောစကားရှိကုန်သည်၊ ဘဝိဿာမ၊ ဖြစ်ကုန် အံ့၊ သောဝစသတံ၊ ဆိုလွယ်သောစကားရှိသောသူ၏အဖြစ်သို့၊ အာပဇ္ဇိဿာ မ၊ ရောက်ကုန်အံ့၊ ဣတိဝေံ၊ ဤသို့၊ ဝေတုဗ္ဗေဟိ၊ သင်တို့သည်၊ သိက္ခိတဗ္ဗံ၊ ကျင့်အပ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဣတိ၊ ဤသို့လျှင်၊ ဝေတုဗ္ဗေဟိ၊ သင်တို့ သည်၊ သိက္ခိတဗ္ဗံ၊ ကျင့်အပ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ယေဟိဝစနပထေဟိ၊ အကြင်စကားသာလျှင်ဖြစ်သောအကြောင်းတို့ဖြင့်၊ ပရေ၊ တပါးသောသူတို့ သည်၊ ဝေတုဗ္ဗေဟိ၊ သင်တို့အား၊ ဝဒမာနာ၊ ဆိုကုန်သည်ရှိသော်၊ ဝဒေယျ၊ ဆိုကုန်ရာ၏၊ ဝေဝစနပထာ၊ ထိုစကားသာလျှင်ဖြစ်သော အကြောင်းတို့ သည်၊ ဣမေပဉ္စ၊ ဤငါးပါးတို့သည်၊ ကာလေနဝ၊ သင့်တင့်လျောက်ပတ် သောကာလဖြင့်လည်းကောင်း၊ အကာလေနဝ၊ မသင့်တင့်မလျောက်ပတ် သောကာလဖြင့်လည်းကောင်း၊ ဘူထေနဝ၊ ထင်ရှားရှိသောအားဖြင့်လည်း ကောင်း၊ အဘူထေနဝ၊ ထင်ရှားမရှိသောအားဖြင့်လည်းကောင်း၊ သဏ္ဍေ နဝ၊ သိပ်မေ့နူးညံ့သောအားဖြင့် လည်းကောင်း၊ ပရုသေနဝ၊ ကြမ်းတမ်း သောအားဖြင့်လည်းကောင်း၊ အတ္ထသံဟိတေနဝ၊ အကျိုးစီးပွားနှင့်စပ်သော အားဖြင့်လည်းကောင်း၊ အနတ္ထသံဟိတေနဝ၊ အကျိုးစီးပွားနှင့် မစပ်သော အားဖြင့်လည်းကောင်း၊ မေတ္တဝိတ္တာဝါ၊ မေတ္တာနှင့်ယှဉ်သောစိတ်ရှိသည် ဖြစ်၍လည်းကောင်း၊ ခေါသန္တရာဝါ၊ မဂေဝင်းသောစိတ်နှင့်ယှဉ်ကုန်သည် ဖြစ်၍လည်းကောင်း၊ ဝဒေယျ၊ ဆိုကုန်ရာ၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ပရေ၊ တပါးသောသူတို့သည်၊ ကာလေနဝ၊ သင့်တင့်လျောက်ပတ်သောကာလ ဖြင့်လည်းကောင်း၊ အကာလေနဝ၊ မသင့်တင့် မလျောက်ပတ်သော ကာလဖြင့်

မူလည်း၊ ဝဒမာနာ၊ ဆိုကုန်သည်ရှိသော်၊ ဝဒေယျုံ၊ ဆိုကုန်ရာ၏။ ဘိက္ခုဝေ၊
ရဟန်းတို့၊ ပရေ၊ တပါးသောသူတို့သည်၊ သူတေနဝါ၊ ထင်ရှားရှိသောအား
ဖြင့်မူလည်း၊ အဘူတေနဝါ၊ ထင်ရှားမရှိသောအားဖြင့်မူလည်း၊ ဝဒမာနာ၊
ဆိုကုန်သည်ရှိသော်၊ ဝဒေယျုံ၊ ဆိုကုန်ရာ၏။ ဘိက္ခုဝေ၊ ရဟန်းတို့၊ ပရေ၊
တပါးသောသူတို့သည်၊ သဏ္ဍေနဝါ၊ သိမ်မွေ့နူးညံ့သောအားဖြင့်မူလည်း၊
ပရူသေနဝါ၊ ကြမ်းတမ်းသော အားဖြင့် မူလည်း၊ ဝဒမာနာ၊ ဆိုကုန်သည်
ရှိသော်၊ ဝဒေယျုံ၊ ဆိုကုန်ရာ၏။ ဘိက္ခုဝေ၊ ရဟန်းတို့၊ ပရေ၊ တပါးသော
သူတို့သည်၊ အတ္တသံဟိတေနဝါ၊ အကျိုးစီးပွားနှင့်စပ်သောအားဖြင့်လည်း
ကောင်း၊ အနတ္တသံဟိတေနဝါ၊ အကျိုးစီးပွားနှင့်မစပ်သောအားဖြင့်လည်း
ကောင်း၊ ဝဒမာနာ၊ ဆိုကုန်သည်ရှိသော်၊ ဝဒေယျုံ၊ ဆိုကုန်ရာ၏။ ဘိက္ခုဝေ၊
ရဟန်းတို့၊ ပရေ၊ တပါးကုန်သောသူတို့သည်၊ မေတ္တုပိတ္တာဝါ၊ မေတ္တာနှင့်
ယှဉ်သောစိတ်ရှိ ကုန်သည်ဖြစ်၍လည်းကောင်း၊ ဒေါသန္တရာဝါ၊ မကောင်း
သောစိတ်နှင့်ယှဉ်ကုန်သည်ဖြစ်၍လည်းကောင်း၊ ဝဒမာနာ၊ ဆိုကုန်သည်
ရှိသော်၊ ဝဒေယျုံ၊ ဆိုကုန်ရာ၏။ ဘိက္ခုဝေ၊ ရဟန်းတို့၊ တတြဝိ၊ ထိုစကား၏
အကြောင်း၌လည်း၊ ဝေါတုဌေဟိ၊ သင်တို့သည်၊ ဧဝံ၊ ဤဟောတော်မူ
လတ္တံ့သောနည်းဖြင့်၊ သိက္ခိတဗ္ဗံ၊ ကျင့်အပ်၏။ ကိံ သိက္ခိတဗ္ဗံ၊ အဘယ်သို့
ကျင့်အပ်သနည်း၊ နောအဗ္ဗာကံ၊ ငါတို့၏၊ စိတ္တံ၊ စိတ်သည်၊ ဝိပရိဏတံ၊
ဘောက်ပြန်သည်၊ နစေဝဘဝိဿတိ၊ မဖြစ်လတ္တံ့ သည်သာတည်း၊ ပါဝိကံ၊
မကောင်းစွာသော၊ ဝါစံစ၊ စကားကိုလည်း၊ နနိစ္ဆာရေဿာမ၊ မမြွက်ကုန်
အံ့၊ ဟိတာနုကစ္စိစ၊ အစီးအပွားကို အလိုရှိကုန်သည်ဖြစ်၍မူလည်း၊ ဝိဟ
ရိဿာမ၊ နေကုန်အံ့၊ မေတ္တုပိတ္တာ၊ မေတ္တာနှင့်ယှဉ်သော စိတ်ရှိသည်ဖြစ်၍၊
ဝိဟရိဿာမ၊ နေကုန်အံ့၊ ဒေါသန္တရာ၊ မကောင်းသော စိတ်နှင့်ယှဉ်ကုန်
သည်ဖြစ်၍၊ နဝိဟရိဿာမ၊ မနေကုန်အံ့၊ ထဉ္စပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကိုလည်း၊
မေတ္တာသဟ ဝတေန၊ မေတ္တာနှင့်တကွ ဖြစ်သော၊ စေတသာ၊ စိတ်ဖြင့်၊
ပရိတွာ၊ နှံ့၍၊ ဝိဟရိဿာမ၊ နေကုန်အံ့၊ ထဒါရဗ္ဗတံစ၊ ထိုမေတ္တာနှင့်ယှဉ်
သောစိတ်ရှိသောပုဂ္ဂိုလ်၏အာရုံဖြစ်သောပုဂ္ဂိုလ်ကိုလည်းကောင်း၊ သဗ္ဗာ
ဝန္တံ၊ အလုံးစုံသော နေစိတ်ရှိသော၊ လောကဉ္စ၊ သတ္တဏောကကိုလည်း၊
စိဒ္ဓထေန၊ ချားစွဲသောသတ္တဝါအာရုံရှိသော၊ မဟဂ္ဂထေန၊ မဟဂ္ဂုတ်ဖြစ်
သော၊ အပ္ပမာထေန၊ ကောင်းစွာပွားစေအပ်သော၊ အဝေရေန၊ ဒေါသကင်း
သော၊ အဗျာဗဇ္ဇေန၊ ဒုက္ခဝေဒနာနှင့် မှုရှင်သော၊ စေတသာ၊ စိတ်ဖြင့်၊
ပရိတွာ၊ နှံ့စေ၍၊ ဝိဟရိဿာမ၊ နေကုန်အံ့၊ ဣတိဧဝံ၊ ဤသို့၊ သိက္ခိတဗ္ဗံ၊ ကျင့်

အပ်၏။ သိက္ခာဝေရဟန်းတို့၊ ဧဝံဟိ။ ဤသို့သာလျှင်၊ ဝေါတုမှေဟိ။ သင်တို့သည်။ သိက္ခာဝေရဟန်းတို့၊ ကျင့်အပ်၏။ သိက္ခာဝေရဟန်းတို့၊ သေယျထာဝိဥပမာမည်သည်ကား၊ ယောပုရိသော၊ အကြင်ယောကျ်ားသည်၊ ကုဒါထဝီဇုကံ၊ ပေါက်တူးချင်းတောင်းကို၊ အာဒါယ၊ ယု၍၊ အာဂစ္ဆေယျ၊ ထာရာ၏။ သောပုရိသော၊ ထိုယောကျ်ားသည်၊ အန္တော၊ အမောင်တို့၊ အဟံ၊ ငါသည်၊ ဣမံမဟာပထဝီ၊ ဤမြေကြီးကို၊ အပထဝီ၊ မြေမရှိသည်ကို၊ ကာရိသိ၊ ပြုအံ့။ ဣတိဧဝံ၊ ဤသို့၊ ဝုဒ္ဓေယျ၊ ဆိုရာ၏။ ဝတ္တာ၊ ဆိုပြီး၍၊ သောပုရိသော၊ ထိုယောကျ်ားသည်၊ အပထဝီ၊ မြေမရှိသည်၊ ဘဝထိ၊ ဖြစ်လော့၊ အပထဝီ၊ မြေမရှိသည်၊ ဘဝထိ၊ ဖြစ်လော့၊ ဣတိမနုသိကတ္တာ၊ ဤသို့နုလုံးသွင်း၍၊ တတြိတတြ၊ ထိုထိုအရပ်၌၊ ဝိစတေယျ၊ အဘိဓာန်ထဲထဲတူးဆွရာ၏။ တတြိတတြ၊ ထိုထိုအရပ်၌၊ ဝိစိရေယျ၊ ဖရိုဖရဲကြရာ၏။ တတြိတတြ၊ ထိုထိုသောအရပ်၌၊ ဩဗ္ဗုဘေယျ၊ တံထွေးထွေးရာ၏။ တတြိတတြ၊ ထိုထိုသောအရပ်၌၊ ဩဗ္ဗုဘေယျ၊ ကျင်ထပ်စွန်းရာ၏။ သိက္ခာဝေရဟန်းတို့၊ တံဝစနံ၊ ထိုငါ ဟောလတ္တံ့သော စကားကို၊ တုမှေ၊ သင်တို့သည်၊ ကိမညထ၊ အဘယ်သို့အောက်မေ့ကုန်သနည်း၊ သောပုရိသော၊ ထိုယောကျ်ားသည်၊ အဝိ၊ စင်စစ်၊ ဣမံမဟာပထဝီ၊ ဤမြေကြီးကို၊ အပထဝီ၊ မြေမရှိသည်ကို၊ ကရေယျနုခေါ၊ ပြုနိုင်မည်လော့၊ ဣတိ၊ ဤသို့၊ ပုစ္ဆိ၊ မေးတော်မူ၏။ ဘန္တေ၊ မြတ်စွာဘုရား၊ ဧဝံ၊ ထိုမဟာပထဝီမြေကို၊ အပထဝီ၊ မြေမရှိသည်ကို၊ ကာတု၊ ပြုခြင်းငှါ။ နောတိသက္ကုဏေယျ၊ စင်စစ်မထတ်နိုင်ရာသည်သာလျှင် တည်း၊ တံ၊ ထိုမထတ်နိုင်ရာဟူသော စကားကို၊ ကိဿဟေတု၊ အဘယ်အကြောင်းကြောင့်၊ ဝဒန္တိ၊ ဈောကကုန်သနည်း၊ ဘန္တေ၊ မြတ်စွာဘုရား၊ ဟိ၊ ထိုစကားသင့်စွာ၊ အယံမဟာပထဝီ၊ ဤမြေကြီးသည်၊ ဝတ္တိရာ၊ အထူးအားဖြင့် ယူစနာနှစ်ထိပ်၊ လေးသောင်းရှိ၏။ အပ္ပမေယျာ၊ ဖိလ္လာအနံအားဖြင့် အပိုင်း အခြားမရှိ၊ ဣတိထသ္မာ၊ ထိုကြောင့်၊ သာမဟာပထဝီ၊ ထိုမြေကြီးသည်။ ကာတု၊ ပြုခြင်းငှါ။ နသုကရာ၊ စင်စစ် မလွယ်သည်သာ တည်း၊ ယာဝဒေဝအတိဝိယ၊ အလွန်လျှင်၊ သောပုရိသော၊ ထိုယောကျ်ားသည်၊ ကိလမထဿ၊ ကိုယ်ပင်ပန်းခြင်း၏။ ဝိစာထဿ၊ စိတ်ပင်ပန်းခြင်း၏။ ဘောဝိ၊ အတ္တိရှိသည်သာလျှင်၊ အဿ၊ ဖြစ်ရာ၏။ ဣတိ၊ ဤသို့၊ အဝေါရံ၊ ဈောကကုန်၏။ သိက္ခာဝေရဟန်းတို့၊ ဧဝမဝခေါ၊ ဤအတူသာလျှင်၊ ယေဟိဝစနပထေဟိ၊ အကြင်စကားသာလျှင်ဖြစ်သောအကြောင်းတို့ဖြင့်၊ ဝေါဝုဗ္ဗာကံ၊ သင်တို့အား၊ ပရေ၊ တပါးသော သူတို့သည်၊ ဝဒမာနာ၊ ဆို

ကုန်သည်ရှိသော်၊ ဝဒေယျုံ၊ ဆိုကုန်ရာ၏။ တေဝစနပထာ၊ ထိုစကားသာ
 ျှင်ဖြစ်သောအကြောင်းတို့သည်၊ ဣမေပဉ္စ၊ ဤငါးပါးတို့သည်၊ ကာလေန
 ဝါ၊ သင့်ထင့်ပျောက်ပတ်သောကာလဖြင့်လည်းကောင်း၊ အကာလေနဝါ၊
 မသင့်ထင့်ပျောက်ပတ်သောကာလဖြင့်လည်းကောင်း၊ ဘူတေနဝါ၊ ထင်
 ရှားရှိသောအားဖြင့်လည်းကောင်း၊ အဘူတေနဝါ၊ ထင်ရှားမရှိသောအား
 ဖြင့်လည်းကောင်း၊ သဗ္ဗေနဝါ၊ သိမ်းပွန်းညှိသောအားဖြင့်လည်းကောင်း၊
 ဖရုဒသေနဝါ၊ ကြမ်းထန်းသောအားဖြင့်လည်းကောင်း၊ အတ္ထသံဟိတေနဝါ၊
 အကျိုးစီးပွားနှင့်စပ်သော အားဖြင့်လည်းကောင်း၊ အနတ္ထ သံဟိတေနဝါ၊
 အကျိုးစီးပွားနှင့်မစပ်သောအားဖြင့်လည်းကောင်း၊ မေတ္တဗိတ္တာဝါ၊ မေတ္တာ
 နှင့်စပ်သောစိတ်ရှိကုန်သည်ဖြစ်၍လည်းကောင်း၊ ဒေါသန္တရာဝါ၊ မကောင်း
 သောစိတ်နှင့်ယှဉ်ကုန်သည်ဖြစ်၍လည်းကောင်း၊ ဝဒေယျုံ၊ ဆိုကုန်ရာ၏။
 ဘိက္ခဝေ၊ ရဟန်းတို့၊ ပရေ၊ တပါးသောသူတို့သည်၊ ကာလေနဝါ၊ သင့်ထင့်
 သျှောင်ပတ်သောကာလဖြင့်လည်းကောင်း၊ အကာလေနဝါ၊ မသင့်ထင့်ပျောက်ပတ်
 သောကာလဖြင့်လည်းကောင်း၊ ဝဒမာနာ၊ ဆိုကုန်သည်ရှိသော်၊ ဝဒေယျုံ၊ ဆိုကုန်
 ရာ၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ပရေ၊ တပါးသောသူတို့သည်၊ ဘူတေနဝါ၊ ထင်
 ရှားရှိသောအားဖြင့်လည်းကောင်း၊ အဘူတေနဝါ၊ ထင်ရှားမရှိသော အားဖြင့်လည်း
 ကောင်း၊ ဝဒမာနာ၊ ဆိုကုန်သည်ရှိသော်၊ ဝဒေယျုံ၊ ဆိုကုန်ရာ၏။ ဘိက္ခဝေ၊
 ရဟန်းတို့၊ ပရေ၊ တပါးသောသူတို့သည်၊ သဗ္ဗေနဝါ၊ သိမ်းပွန်းညှိသော
 အားဖြင့်လည်းကောင်း၊ ဖရုဒေနဝါ၊ ကြမ်းထန်းသောအားဖြင့်လည်းကောင်း၊ ဝဒမာနာ၊
 ဆိုကုန်သည်ရှိသော်၊ ဝဒေယျုံ၊ ဆိုကုန်ရာ၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ပရေ၊
 တပါးသောသူတို့သည်၊ အတ္ထသံဟိတေနဝါ၊ အကျိုးစီးပွားနှင့်စပ်သောအား
 ဖြင့်လည်းကောင်း၊ အနတ္ထသံဟိတေနဝါ၊ အကျိုးစီးပွားနှင့်မစပ်သောအား
 ဖြင့်လည်းကောင်း၊ ဝဒမာနာ၊ ဆိုကုန်သည်ရှိသော်၊ ဝဒေယျုံ၊ ဆိုကုန်ရာ၏။
 ဘိက္ခဝေ၊ ရဟန်းတို့၊ ပရေ၊ တပါးသောသူတို့သည်၊ မေတ္တဗိတ္တာဝါ၊ မေတ္တာ
 နှင့်ယှဉ်သောစိတ်ရှိကုန်သည်ဖြစ်၍ လည်းကောင်း၊ ဒေါသန္တရာဝါ၊ ဒေါသ
 နှင့်ယှဉ်သောစိတ်ရှိကုန်သည်ဖြစ်၍လည်းကောင်း၊ ဝဒမာနာ၊ ဆိုကုန်သည်
 ရှိသော်၊ ဝဒေယျုံ၊ ဆိုကုန်ရာ၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ထဏ္ဍိ၊ ထိုစကား၏
 အကြောင်း၌လည်း၊ ဝေါတုဓမ္မဟိ၊ သင်တို့သည်၊ ဝေ၊ ဤသို့ထိက္ခိတဗ္ဗံ၊ ကျင့်
 အပ်၏။ ကိံ သိက္ခိတဗ္ဗံ၊ အဘယ်သို့ကျင့်အပ်သနည်း၊ နောအဋ္ဌာကံ၊ ငါတို့၏၊
 စိတ္တံ၊ စိတ်သည်၊ ဝိပရိကတံ၊ ဘောဝံပြန်သည်၊ နုစေဝါ၊ ဝိသုဒ္ဓိသုတ္တံ၊ မဖြစ်လတ္တံ၊
 သည်သာလည်း၊ ပါဝိကံ၊ မကောင်းစွာသော၊ ဝါဝံစ၊ စကားကိုလည်း၊ နိနိစ္ဆာ

ရေသာမ၊ မဇ္ဈိကကုန်အုံ၊ ဟိတာနုကစ္စိစ၊ အစီးအပွားကိုအလိုရှိကုန်သည်
 ဖြစ်၍မူလည်း၊ ဝိဟရိသာမ၊ နေကုန်အုံ၊ မေတ္တပိတ္တာ၊ မေတ္တာနှင့်ယှဉ်သော
 စိတ်ရှိသည်ဖြစ်၍၊ ဝိဟရိသာမ၊ နေကုန်အုံ၊ ဒေါသန္တရာ၊ ဒေါသနှင့်ယှဉ်သော
 စိတ်ရှိဟုန်သည်ဖြစ်၍၊ ဝိဟရိသာမ၊ မနေကုန်အုံ၊ တဉ္စပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို
 လည်း။ မေတ္တာသဘာဝထေရ်၊ မေတ္တာနှင့်တကွဖြစ်သော၊ စေတသာ၊ စိတ်
 ဖြင့်၊ ဖရိတွာ၊ ရှုံ့၍၊ ဝိဟရိသာမ၊ နေကုန်အုံ၊ တဒါရဓမ္မတံစ၊ ထိုမေတ္တာနှင့်
 ယှဉ်သောစိတ်ရှိသောပုဂ္ဂိုလ်၏ အာရုံဖြစ်သော ပုဂ္ဂိုလ်ကိုလည်းကောင်း။
 သဗ္ဗာဝန္တံ၊ အလုံးစုံသောအစိတ်ရှိသော၊ ထောကဉ္စ၊ သတ္တထောကကိုလည်း
 ကောင်း။ ဝိပုလေန၊ များစွာသော သတ္တဝါ အစုံရှိသော၊ မဟာဂ္ဂထေရ်၊
 မဟာဂ္ဂုတ်ဖြစ်သော၊ အပ္ပမာထေရ်၊ အတိုင်းအရှည်မရှိသော၊ အဝေရေန၊ ဒေါ
 သကင်းသော၊ အဗျာဗဒန္တန၊ ဒုက္ခဝေဒနာနှင့်မယှဉ်သော၊ စေတသာ၊ စိတ်
 ဖြင့်၊ ဖရိတွာ၊ ရှုံ့၍၊ ဝိဟရိသာမ၊ နေကုန်အုံ၊ ဣတိ၊ ဤသို့၊ သိက္ခိတဗ္ဗံ၊ ကျင့်
 အပ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝေပုတ္တိ၊ ဤသို့လျှင်၊ ဝေါတုဋေဟိ၊ သင်တို့သည်။
 သိက္ခိတဗ္ဗံ၊ ကျင့်အပ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ သေယျထာဝရံ၊ ဥပမာမည်
 သည်ကား၊ ပုရိသော၊ ယောကျ်ားသည်၊ ထာဝံ၊ ချိပ်ရည်ကိုလည်းကောင်း၊
 ဟလိန္ဒိံ၊ ဝါ၊ နန္ဒင်းရည်အစရှိသောရွှေသော အဆင်းရှိသောအရည်ကိုလည်း
 ကောင်း။ နိလံ၊ ဝါ၊ ညိုသောအဆင်းရှိသောအရည်ကိုလည်းကောင်း၊ မဉ္ဇိဋ္ဌံ၊ ဝါ
 မောင်းသောအဆင်းရှိသောအရည်ကိုလည်းကောင်း။ အာဒါယ၊ ယု၍၊ အာ
 ဝံ၊ ရွှေယျ၊ ထာရာ၏၊ သောပုရိသော၊ ထိုယောကျ်ားသည်၊ အမ္ဘော၊ အမောင်
 တို့၊ အဟံ၊ ဝါသည်၊ ဣမတ္ထိံ၊ အာကာသေ၊ ဤကောင်းကင်၌၊ ဂူပါနိ၊ အရုပ်တို့
 ကို၊ လိဒိသာမိ၊ ရေးအုံ၊ ရူပံ၊ အရုပ်ကို၊ ပါတုဘာဝံ၊ ထင်သည်၏အဖြစ်ကို၊
 ကရိသာမိ၊ ပြုအုံ၊ ဣတိ၊ ဝေယျ၊ ဆိုရာ၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ တံ
 ထိုအကြောင်းကို၊ ကိံ မဉ္ဇထ၊ အဘယ်သို့အော်မကြကုန်သနည်း။ သော
 ပုရိသော၊ ထိုယောကျ်ားသည်၊ ဣမတ္ထိံ၊ အာကာသေ၊ ဤကောင်းကင်၌၊ ဂူပါနိ
 အရုပ်တို့ကို၊ လိဒေယျအဝိနု၊ ရေးနှိုင်းရာအုံလော၊ ရူပံ၊ အရုပ်ကို၊ ပါတုဘာဝံ၊
 ကင်သည်၏အဖြစ်ကို၊ ကရေယျအဝိနု၊ ပြုနှိုင်းရာအုံလော၊ ဣတိ၊ ဤသို့၊ ပုန္နိ၊
 မေးတော်မူ၏။ ဘန္တေ၊ မြတ်စွာဘုရား။ ဧဟံ၊ ထိုကောင်းကင်၌ အရုပ်ကို၊
 လိက္ခိစ္ဆံ၊ ရေးခြင်းဌာ၊ နောဟိ၊ သက္ကုလေယျ၊ စင်စစ်မထင်နိုင်ရာ၊ တံ၊ ထို
 သို့မထင်နိုင်ခြင်းသည်၊ ကိံသာ ဟေတု၊ အဘယ် အကြောင်းကြောင့်
 နည်း။ ဘန္တေ၊ မြတ်စွာဘုရား၊ ဟိ၊ အကြောင်းကိုထင်စွာပြဋ္ဌိအံ့၊ အယံအာကာ
 သာ၊ ဤကောင်းကင်သည်၊ အရူပိ၊ ရုပ်မရှိ၊ အနိဒဿနော၊ စက္ခုဗီညာဉ်ဖြင့်

မြင်ခြင်း၌၊ မတတ်ကောင်း၊ တတ္ထ၊ ထိုမမြင်ကောင်းသော ကောင်းကင်၌၊
 ရှုပ်၊ အရုပ်ကို၊ လိန္တိတုံ၊ ရေးခြင်း၌၊ နုသုကရုံ၊ မလွယ်၊ ရှုပ်၊ နေရုပ်ကို၊ ပါတု
 ဘာဝံ၊ ထင်သည်၏အဖြစ်ကို၊ ကာဝတုံ၊ ပြုခြင်း၌၊ နုသုကရုံ၊ မလွယ်၊ ဗန၊ စင်
 စစ်၊ ယာဝံ၊ ဒေဝစာတိပိယ။ အလွန်လျှင်၊ သောပုရိသော၊ ထိုယောကျ်ား
 သည်၊ ကိလမထဿ၊ ကိုယ်ပင်ပန်းခြင်း၏၊ ဝိစာတဿ၊ မိတ်ပင်ပန်းခြင်း
 ၏၊ ဘာဂိ၊ အဘို့ရှိသည်သာလျှင်၊ အဿ၊ ဖြစ်ရာ၏၊ ဣတိ၊ ဤသို့၊ အဝေါရံ၊
 ယျော့ကုန်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဇေမေဝခေါ၊ ဤအတူသာလျှင်၊ ယေဟိဝ
 စနပထေဟိ၊ အကြင်စကားသာလျှင်ဖြစ်သောအကြောင်းတို့ဖြင့်၊ ဝေါတုမှာ
 ကံ၊ သင်တို့အား၊ ဗရေ၊ တပါးသောသူတို့သည်၊ ဝဒမာနာ၊ ဆိုကုန်သည်ရှိ
 သော်၊ ဝဒေယျ၊ ဆိုကုန်ရာ၏၊ တေဝစနပထာ၊ ထိုစကားသားလျှင်ဖြစ်သော
 အကြောင်းတို့သည်၊ ဣမေပဉ္စ၊ ဤငါးပါးတို့တည်း၊ ကတမေပဉ္စ၊ အဘယ်
 ငါးပါးတို့နည်း၊ ကာထေနဝါ၊ သင့်တင့်လျောက်ပတ်သော ကာလဖြင့်လည်း
)ကောင်း၊ အကာလေနဝါ၊ မသင့်တင့်မလျောက်ပတ်သောကာလဖြင့်လည်း
 ကောင်း၊ (ပ)၊ (ပ)၊ (ပ)၊ (ပ)၊ (ပ)၊ ထိုမေတ္တာနှင့်ယှဉ်သော မိတ်ရှိသောပုဂ္ဂိုလ်၏
 အာရုံဖြစ်သောပုဂ္ဂိုလ်ကိုလည်းကောင်း၊ သဗ္ဗာဝန္တံ၊ အလုံးရံအမိတ်ရှိသော၊
 ထောကဉ္စ၊ သတ္တထောကကို လည်းကောင်း၊ အာကာသသီမေန၊ ကောင်း
 ကင်နှင့်တူသော၊ ပိပုလေန၊ များစွာသောသတ္တဝါအာရုံရှိသော၊ မဟဂ္ဂဇေန၊
 မဟဂ္ဂုတ်ဖြစ်သော၊ အပ္ပမာဏေန၊ ကောင်းစွာပွားစေအပ်သော၊ အဝေရေန၊
 ဒေါသကင်းသော၊ အဗျာဗဇ္ဈေန၊ ဒုက္ခဝေဒနာနှင့်မယှဉ်သော၊ စေတသာ၊
 ဗတ်ဖြင့်၊ ဗရိတွာ၊ နှံ့၍၊ ပိဘာရိဿာမ၊ နေကုန်အံ့၊ ဣတိ၊ ဇေံ၊ ဤသို့၊ သိက္ခိတဗ္ဗံ၊
 ကျင့်အပ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဇေံဟိ၊ ဤသို့လျှင်၊ ဝေါတုဋေဟိ၊ သင်တို့
 သည်၊ သိက္ခိတဗ္ဗံ၊ ကျင့်အပ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ သေယျထာဝိ၊ ဥပမာ
 မည်သည်ကား၊ ပုရိသော၊ ယောကျ်ားသည်၊ အာဒိတ္တံ၊ ထေဝံသော၊ တိ၊ ဇာတိ၊
 မြက်ဖီးစည်းကို၊ အာဓါယ၊ ယူ၍၊ အာဂစ္ဆေယျ၊ ထာရာ၏၊ သော၊ ထိုယောကျ်ား
 သည်၊ အဟံ၊ ငါသည်၊ အာဒိတ္တာယ၊ ထောက်သော၊ ဣမာယတိ၊ ဇာတိယာ၊
 ဤမြက်ဖီးစည်းဖြင့်၊ ဂင်္ဂီနဒိ၊ ဂင်္ဂါမြစ်ကို၊ သန္တာပေသာမိ၊ ပူစေအံ့၊ သံပရိ
 တာပေသာမိ၊ ထက်တိုနိုးကျင်မှပူစေအံ့၊ ဣတိ၊ ဇေံ၊ ဤသို့၊ ဝဒေယျ၊ ဆိုရာ၏၊
 ဘိက္ခဝေ၊ ရဟန်းတို့၊ တံဝစနံ၊ ငါတုရားဟောလတ္တံ့သော စကားကို၊ ကိ
 မညထ၊ အဘယ်သို့အေံမေုကြကုန်သနည်း၊ သောပုရိသော၊ ထိုယောကျ်ား
 သည်၊ အာဒိတ္တာယ၊ ထောက်သော၊ တိ၊ ဇာတိယာ၊ မြက်ဖီးစည်းဖြင့်၊ ဂင်္ဂီန
 ဒိ၊ ဂင်္ဂါမြစ်ကို၊ သန္တာပေယျအစိနံ၊ ပူအောင်တတ်နိုင်ရာမည်ထော၊ သံပရိ

ထာပေယျအဝိနု၊ထက်ဝန်းကျင်မှပူအောင်တတ်နိုင်မည်ထော၊ ဣတိ၊ဤသို့
 ပုန္နိ၊မေးတော်မူ၏၊ဘန္တေ၊မြတ်စွာဘုရား၊ဇေဝံ၊ထိုဂင်္ဂါမြစ်ကို၊သန္တာပေတုံ
 ပူးစခြင်းငှါ၊နောသက္ကု၊ထေယျ၊မတတ်နိုင်ရာ၊တံ၊ထိုမထတ်နိုင်ခြင်းသည်
 ကိယသောတု၊အဘယ်အကြောင်းကြောင့်နည်း၊ဘန္တေ၊မြတ်စွာဘုရား၊ဟိ၊
 အကြောင်းကိုပြဦးအံ့၊ ဂင်္ဂါနဒီ၊ ဂင်္ဂါမြစ်သည်၊ဂန္တိရာ၊ တဂါဝတ်ထည်း
 ကောင်းယူစနာခွဲထည်းကောင်း ထယူစနာထည်းကောင်းနက်၏၊ အပ္ပမေ
 ယျာ၊ အနံ့ကား၊တဂါဝတ်ယူစနာခွဲထယူစနာ အထူးကား ယူစနာငါးရာ
 ရှိ၏၊သာနဒီ၊ထိုမြစ်ကို၊အာဒိတ္တာယ၊ထောက်သော၊၊တိဏုတ္တာယ၊မြက်မီး
 ရှူးစည်းဖြင့်၊သန္တာပေတုံ၊ခံလောက်၌အိုးကိုကဲ့သို့ပူစခြင်းငှါ။ သံပရိတာ
 ပေတုံ၊ထက်ဝန်းကျင်မှပူစခြင်းငှါ၊နသုကရာ၊မလွယ်၊ပန၊စင်စစ်၊ယာဝ
 ဒေဝစ အဘိဗိယ၊ အလွန်လျှင်၊ သောပုရိသော၊ ထိုယောကျ်ားသည်၊
 ကိလမထဿ၊ ကိုယ်ပင်ပန်းခြင်း၏၊ ဝိစာတဿ၊ ဝိတ်ပင်ပန်းခြင်း၏။
 ဘာဂိ၊ အဘို့ရှိသည်သာလျှင်၊ အဿ၊ ဖြစ်ရာ၏၊ ဣတိ၊ဤသို့၊ အဝေါရံ၊
 ဈောကံကုန်၏၊ဘိက္ခဝေ၊ရဟန်းတို့၊ဇေမေဝခေါ၊ဤအတူသာလျှင်၊ယေဟိ
 ဝစနပထေဟိ၊ အကြင်စကားသာလျှင် ဖြစ်သောအကြောင်းတို့ဖြင့်၊ ဝေါ
 တုမှာကံ၊သင်တို့အား၊ပရေ၊တံပါးကုန်သောသူတို့သည်၊ဝဒမာနဒ၊ဆိုကုန်
 သည်ရှိသော်၊ဝဒေယျ၊ဆိုကုန်ရာ၏၊ထေဝစနပထာ၊ထိုစကားအကြောင်း
 တို့သည်၊ဣမေပဉ္စ၊ ဤငါးပါးတို့ထည်း၊ ကတမေပဉ္စ၊ အဘယ်ငါးပါးတို့
 နည်း၊ ကာလေနဝါ၊အခါဖြင့်ထည်းကောင်း၊ အကာလေနဝါ၊အခါမဟုတ်
 သဖြင့်ထည်းကောင်း၊(ပ)၊ တဒါရမ္မတံစ၊ထိုမေတ္တာနှင့်ယှဉ်သော ဝိတ်ရှ
 သောပုဂ္ဂိုလ်၏အာရုံဖြစ်သောပုဂ္ဂိုလ်ကိုထည်းကောင်း၊ သဗ္ဗာဝန္တံ၊အလုံး
 ရုံအစိတ်ရှိသော၊ထောကဉ္စ၊သတ္တထောကကိုလည်း၊ဂင်္ဂါသမေန၊ဂင်္ဂါနှင့်
 တူသော၊ ဝိပုလေန၊ များစွာသော သတ္တဝါ အာရုံရှိသော၊ မဟာဂ္ဂတေန၊
 မဟာဂ္ဂုတ် ဖြစ်သော၊ အပ္ပမာဏေန၊ ကောင်းစွာ ပွားစေအပ်သော၊ အဝေ
 ရေန၊ဒေါသကင်းသော၊ အဗျာဗဇ္ဈေန၊ ဒုက္ခဝေဒနာနှင့် မယှဉ်သော၊ဗေ
 တဿ၊ဝိတ်ဖြင့်၊ ဗရိတွာ၊နှံ့၍၊ ဝိဟရိဿာမ၊နေကုန်အံ့၊၊ဣတိဇေဝံ၊ ဤသို့၊
 သိက္ခိတဗ္ဗိ၊ကျင့်အပ်၏၊ဘိက္ခဝေ၊ရဟန်းတို့၊ ဇေဝံ၊ဤသို့လျှင်၊ ဝေါတုဗြ
 ဟိ၊သင်ချစ်သားတို့သည်၊ သိက္ခိတဗ္ဗိ၊ကျင့်အပ်၏၊၊ဘိက္ခဝေ၊ ရဟန်းတို့၊
 သေယျထာဝိ၊ ဥပမာမည်သည်ကား၊ မန္ဒိတာ၊နယ်အပ်သော၊ သုမန္ဒိတာ၊
 ကောင်းစွာနယ်အပ်သော၊ သုပရိမန္ဒိတာ၊အတွင်းအပကောင်းစွာ နယ်အပ်
 သော၊ရဒုကာ၊နူးညံ့သော၊တူလိနိ၊ ထက်ပံ့လွယ်၍ဖြစ်သော လဲနှင့်တူသော၊

ဆိန္ဒသဿရာ၊ ပြတ်သောအသံရှိသော၊ ဆိန္ဒဘဗ္ဗရာ၊ အိတ်တွင်း၌ ပြတ်သော
 အသံရှိသော၊ ဗိဇ္ဇာရဘတ္တာ၊ ကြောင်ရေအိတ်သည်။ အဿ၊ ရှိသည်ဖြစ်ရာ
 ၏။ အထ၊ ထိုအခါ၌၊ ဝုရိသော၊ ယောက်ျားသည်။ ကဋ္ဌဝါ၊ သစ်သားကိုလည်း
 ကောင်း၊ ကထလီဝါ၊ အိုးခြမ်းကိုလည်းကောင်း၊ အာဒါယ၊ ယူ၍၊ အာဂစ္ဆေ
 ယု၊ ထာရာ၏။ သောဝုရိသော၊ ထိုယောက်ျားသည်။ အဟံ၊ ငါသည်။ မန္ဓိတံ
 နယ်အပ်သော၊ သုမန္ဓိတံ၊ ကောင်းစွာနယ်အပ်သော၊ သုပရိမန္ဓိတံ၊ အတွင်း
 အပဋ္ဌိကောင်းစွာနယ်အပ်သော၊ ရုဒကံ၊ နူးညံ့သော၊ တူလိနိံ၊ လက်ပံနွယ်မှ
 ဖြစ်သောလဲနှင့်တူသော၊ ဆိန္ဒသဿရံ၊ ပြတ်သောအသံရှိသော၊ ဆိန္ဒဘဗ္ဗရံ၊
 အိတ်တွင်း၌ပြတ်သောအသံရှိသော၊ ဣမံဗိဇ္ဇာရဘတ္တံ၊ ဤကြောင်ရေအိတ်
 ကို၊ ကဋ္ဌေနဝါ၊ သစ်သားဖြင့်လည်းကောင်း၊ ကထလေေနဝါ၊ အိုးခြမ်းဖြင့်လည်း
 ကောင်း၊ သရသရံ၊ အလွန်သောအသံရှိသည်ကို၊ ကရိဿာမိ၊ ပြုအံ့၊ အဟံ၊
 ငါသည်။ ဘရစာရံ၊ အဆင့်ဆင့်သော အသံရှိသည်ကို၊ ကရိဿာမိ၊ ပြုအံ့၊
 ဣတိဝံ၊ ဤသို့၊ ဝဒေယျ၊ ဆိုရာ၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ တံ၊ ထိုငါတို့
 ဟောတော်မူထွ်သော စကားကို၊ ကိမညထ၊ အဘယ်သို့အော်မေ့ကုန်
 သနည်း၊ သောဝုရိသော၊ ထိုယောက်ျားသည်။ မန္ဓိတံ၊ နယ်အပ်သော၊ သုမန္ဓိ
 တံ၊ ကောင်းစွာနယ်အပ်သော၊ သုပရိမန္ဓိတံ၊ အတွင်းအပဋ္ဌိ ကောင်းစွာနယ်
 အပ်သော၊ ရုဒကံ၊ နူးညံ့သော၊ တူလိနိံ၊ လက်ပံနွယ်မှဖြစ်သော လဲနှင့်တူ
 သော၊ ဆိန္ဒသဿရံ၊ ပြတ်သောအသံရှိသော၊ ဆိန္ဒဘဗ္ဗရံ၊ အိတ်တွင်း၌ပြတ်
 သောအသံရှိသော၊ အရံ၊ ဤမည်သော၊ ဗိဇ္ဇာရဘတ္တံ၊ ကြောင်ရေအိတ်ကို၊
 ကဋ္ဌေနဝါ၊ သစ်သားဖြင့်လည်းကောင်း၊ ကထလေေနဝါ၊ အိုးခြမ်းဖြင့်လည်း
 ကောင်း၊ သရသရံ၊ အလွန်သောအသံရှိသည်ကို၊ ကရေယျအဝိနု၊ ပြုနိုင်ရာ
 မည်သော၊ ဘရစာရံ၊ အဆင့်ဆင့်သော အသံရှိသည်ကို၊ ကရေယျအဝိနု၊
 ပြုနိုင်ရာမည်သော၊ ဣတိ၊ ဤသို့၊ ဝုစ္ဆိ၊ မေးတော်မူ၏။ ဘန္တေ၊ မြတ်စွာဘုရား၊
 ဇိတံ၊ ထိုအမှုကို၊ နောပုဝက္ကု၊ ဧကယျ၊ မစွမ်းနိုင်ရာ၊ တံ၊ ထိုသို့မစွမ်းနိုင်ခြင်း
 သည်။ ကိဿဟေတု၊ အဘယ် အကြောင်း ကြောင့်နည်း၊ ဘန္တေ၊ မြတ်စွာ
 ဘုရား၊ ဟိ၊ အကြောင်းကိုပြဦးအံ့၊ အရံ၊ ဤမည်သော၊ ဗိဇ္ဇာရဘတ္တာ၊ ကြောင်
 ရေအိတ်သည်။ မန္ဓိတာ၊ နယ်အပ်၏၊ သုမန္ဓိတာ၊ ကောင်းစွာနယ်အပ်၏၊ သုပရိ
 မန္ဓိတာ၊ အတွင်းအပဋ္ဌိကောင်းစွာ နယ်အပ်၏၊ ရုဒကံ၊ နူးညံ့၏။ ထုလိနိံ၊
 လက်ပံနွယ်မှဖြစ်သော လဲနှင့်တူ၏၊ ဆိန္ဒသရာ၊ ပြတ်သောအသံရှိ၏။ ဆိန္ဒ
 ဘဗ္ဗရာ၊ ပြတ်သောအသံ၎င်းရှိ၏။ ကဋ္ဌေနဝါ၊ သစ်သားဖြင့် လည်းကောင်း၊
 ကထလေေနဝါ၊ အိုးခြမ်းဖြင့်လည်းကောင်း၊ သရသရံ၊ အလွန်သော အသံ

ရှိသည်ကို ကာတုံ ပြုခြင်းငှါ၊ တရတရံ၊ အဆင့်ဆင့်သော အသံရှိသည်ကို၊ ကာတုံ ပြုခြင်းငှါ၊ နသုကရာ၊ မလွယ်၊ ပန၊ စင်စစ်၊ ယာဝဇေဝစအတိဝိယ၊ အလွန်လျှင်၊ သောဝရိသော၊ ထိုယောကျ်ားသည်၊ ကိလမထဿ၊ ကိုယ်ပင်းပန်းခြင်း၏၊ ဝိစာတဿ၊ ဝိတ်ပင်ပန်းခြင်း၏၊ ဘာဂ်၊ အဘို့ရှိသည်သာလျှင်၊ အဿ၊ ဖြစ်ရာ၏၊ ဣတိ၊ ဤသို့၊ အဝေါရံ၊ ဈေးကံကုန်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝေမေဝခေါ၊ ဤအတူသာလျှင်၊ ယေဟိဝစနပထေဟိ၊ အကြင်စကားသာလျှင်ဖြစ်သော အကြောင်းတို့ဖြင့်၊ ဝေါတုမှာကံ၊ သင်တို့အား၊ ပရေ၊ တပါးသော သူတို့သည်၊ ဝဒမာနာ၊ ဆိုကုန်သည်ရှိသော်၊ ဝဒေယျံ၊ ဆိုကုန်ရာ၏၊ တေဝစနပထာ၊ ထိုစကား သာလျှင်ဖြစ်သော အကြောင်းတို့သည်၊ ဣမေပဉ္စ၊ ဤငါးပါးတို့ထည်း၊ ကတမေပဉ္စ၊ အဘယ်ငါးပါးတို့နည်း၊ ကာလေနဝါ၊ သင့်တင့်လျောက်ပတ်သောအခါဖြင့် ထည်းကောင်း၊ အကာလေနဝါ၊ မသင့်တင့်မလျောက်ပတ်သော အခါဖြင့်ထည်းကောင်း၊ ဘူတေနဝါ၊ ထင်ရှား ရှိသော အားဖြင့် ထည်းကောင်း၊ အဘူတေနဝါ၊ ထင်ရှားမရှိသော အားဖြင့် ထည်းကောင်း၊ သိင်္ဂေယျနဝါ၊ သိင်္ဂေယျသော အားဖြင့် ထည်းကောင်း၊ ဖရူသေနဝါ၊ ကြမ်းတန်းသော အားဖြင့်ထည်းကောင်း၊ အတ္တသံဟိတေနဝါ၊ အကျိုးနှင့်စပ်သဖြင့် ထည်းကောင်း၊ အနတ္တသံဟိတေနဝါ၊ အကျိုးနှင့် မစပ်သဖြင့် ထည်းကောင်း၊ မေတ္တ ဝိတ္တာဝါ၊ မေတ္တာစိတ်နှင့် ဖွဲ့ကုန်သည်ဖြစ်၍ ထည်းကောင်း၊ ဒေါသန္တရာဝါ၊ ဒေါသနှင့် ဖွဲ့ကုန်သောစိတ်ရှိသည်ဖြစ်၍ ထည်းကောင်း၊ ဝဒေယျံ၊ ဆိုကုန်ရာ၏၊ တေဝစနပထာ၊ ထိုစကား သာလျှင်ဖြစ်သော အကြောင်းတို့သည်၊ ဣတိ ဣဒမာဉ္စ၊ ဤငါးပါးတို့ထည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ပရေ၊ တပါးသော သူတို့သည်၊ ကာလေနဝါ၊ သင့်တင့်လျောက်ပတ်သော အခါဖြင့်ထည်းကောင်း၊ အကာလေနဝါ၊ မသင့်တင့်မလျောက်ပတ်သော အခါဖြင့်ထည်းကောင်း၊ ဝဒမာနာ၊ ဆိုကုန်သည်ရှိသော်၊ ဝဒေယျံ၊ ဆိုကုန်ရာ၏၊ ဘိက္ခပေ၊ ရဟန်းတို့၊ ပရေ၊ တပါးသောသူတို့သည်၊ ဘူတေနဝါ၊ ထင်ရှားရှိသော အားဖြင့်ထည်းကောင်း၊ အဘူတေနဝါ၊ ထင်ရှားမရှိသော အားဖြင့်ထည်းကောင်း၊ ဝဒမာနာ၊ ဆိုကုန်သည်ရှိသော်၊ ဝဒေယျံ၊ ဆိုကုန်ရာ၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ပရေ၊ တပါးသောသူတို့သည်၊ သဗ္ဗေယျနဝါ၊ သိင်္ဂေယျသောအားဖြင့်ထည်းကောင်း၊ ဖရူသေနဝါ၊ ကြမ်းတန်းသော အားဖြင့်ထည်းကောင်း၊ ဝဒမာနာ၊ ဆိုကုန်သည်ရှိသော်၊ ဝဒေယျံ၊ ဆိုကုန်ရာ၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ပရေ၊ တပါးသောသူတို့သည်၊ အတ္တသံဟိတေနဝါ၊ အကျိုးစီးပွားနှင့်

စပ်သဖြင့် လည်းကောင်း၊ အနတ္တသံဟိတေနဝါ။ အကျိုးစီးပွားနှင့်မစပ်
သဖြင့်လည်းကောင်း။ ဝဒေမာနာ၊ ဆိုကုန်သည်ရှိသော်။ ဝဒေယျံ၊ ဆိုကုန်
ရာ၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ပရေ၊ ထပါးသောသူတို့သည်။ မေတ္တပိတ္တာဝါ၊
မေတ္တာစိတ်နှင့်ယှဉ်ကုန်သည်ဖြစ်၍လည်းကောင်း၊ ဒေါသန္တရာဝါ၊ ဒေါသနှင့်
ယှဉ်သောစိတ်ရှိကုန်သည်ဖြစ်၍လည်းကောင်း။ ဝဒေမာနာ၊ ဆိုသည်ရှိသော်
ဝဒေယျံ၊ ဆိုကုန်ရာ၏။ ဘိက္ခဝေ၊ ရဟန်းတို့။ တတြေပိ၊ ထိုသို့ဆိုရာ၌လည်း။
ဝေါတုမှေဟိ၊ သင်တို့သည်။ ဧံ၊ ဤသို့။ သိက္ခိတဗ္ဗံ၊ ကျင့်အပ်၏။ ကိံ၊ သိက္ခိ
တဗ္ဗံ၊ အဘယ်သို့ကျင့်အပ်သနည်း။ နောအဗ္ဗာကံ၊ ငါတို့၏၊ မိတ္တံ၊ မိတ်သည်။
ပိပရိတတံ၊ တောက်ပြန်သည်။ နစေတဘိဿတိ၊ မဖြစ်လတ္တံ့၊ သည်သာ
တည်း။ ပါပိကံ၊ မကောင်းစွာသော၊ ဝါစံစ၊ စကားကိုလည်း။ နန္ဒိတ္တာရေသာ၊
မ၊ မမြှောက်ကုန်အံ့။ ဟိတာနုကန္တိစ၊ အစီးအပွားကိုအလိုရှိကုန်သည်ဖြစ်၍လည်း
ပိဟရိဿာမ၊ နေကုန်အံ့။ မေတ္တပိတ္တာ၊ မေတ္တာနှင့်ယှဉ်သော စိတ်ရှိကုန်
သည်ဖြစ်၍။ ဝိဟရိဿာမ၊ နေကုန်အံ့။ ဒေါသန္တရာ၊ ဒေါသနှင့်ယှဉ်သော
စိတ်ရှိကုန်သည်ဖြစ်၍။ နပိဟရိဿာမ၊ မနေကုန်အံ့။ တဗ္ဗပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်
ကိုလည်း။ မေတ္တာသဟဂတေန၊ မေတ္တာနှင့်တကွဖြစ်သော၊ စေတသာ၊
မိတ်ဖြင့်၊ ပရိတွာ၊ နှံ့၍။ ပိဟရိဿာမ၊ နေကုန်အံ့။ တဒါရမ္မတံစ၊ ထိုမေတ္တာ
နှင့်ယှဉ်သော စိတ်ရှိသော ပုဂ္ဂိုလ်၏ အာရုံဖြစ်သော ပုဂ္ဂိုလ်ကို လည်း
ကောင်း။ သဗ္ဗာဝန္တံ၊ အလုံးစုံအစိတ်ရှိသော၊ လောကံစ၊ သတ္တလောကကို
လည်း ကောင်း။ ဗိဇ္ဇာရတတ္တာသမေန၊ ကြောင်ရေအိမ်နှင့် တူသော၊ ပိပု
လေန၊ များစွာသောသတ္တဝါအာရုံရှိသော၊ မဟဂ္ဂတေန၊ မဟဂ္ဂုတ်ဖြစ်သော။
အပ္ပမာဏေန၊ အတိုင်းအရှည်မရှိသော၊ အဝေရေန၊ ဒေါသကင်းသော၊ အဗျာ
ဗန္ဓေန၊ ဒုက္ခဝေဒနာနှင့် မယှဉ်သော၊ စေတသာ၊ မိတ်ဖြင့်၊ ပရိတွာ၊ နှံ့၍။
ပိဟရိဿာမ၊ နေကုန်အံ့။ ဣတိဧဝံ၊ ဤသို့။ သိက္ခိတဗ္ဗံ၊ ကျင့်အပ်၏။ ဘိက္ခဝေ၊
ရဟန်းတို့။ ဧဝံဟိ၊ ဤသို့လျှင်။ ဝေါတုမှေဟိ၊ သင်တို့သည်။ သိက္ခိတဗ္ဗံ။
ကျင့်အပ်၏။ ဤသို့။ ရဟန်းတို့။ ဥဘတောဒဏ္ဍကေန၊ ထက်ထိုက်ရာ
နှစ်ဘက်မှအတန်ရှိသော၊ ဂကစေန၊ ဣဖြင့်၊ ဩစရကော၊ ယုတ်နွမ်းသော
ခိုးမှုကိုပြုတတ်ကုန်သော၊ စောရာ၊ ခိုးသူတို့သည်။ အင်္ဂမင်္ဂါနိ၊ အင်္ဂါကြီး
ယော်တို့ကို။ ဧပိဗြ ကန္တေယျံ၊ အကယ်၍ မူထည်း တိုက်ကုန် ပြားအံ့။
တတြာပိ၊ ထိုသို့အင်္ဂါကြီးယော်ကို ဖြတ်သောအခါ၌လည်း။ ယော၊ အကြင်
သူသည်။ မနောဗုဒ္ဓေယျံ၊ အကယ်၍ နှာလုံးဖြင့် ဖြစ်မှားပြားအံ့။ သော၊
ထိုသူသည်။ တေန၊ ထိုသည်းမခံခြင်းဖြင့်၊ မေ၊ ငါတုရား၏။ သာသနကရော။

အဆုံးအမတော်ကိုလိုက်နာသော ရဟန်းမည်သည်။ နဘဝေယျ၊ မဖြစ်ရာ၊
 ဣတိတသ္မာ၊ ထိုကြောင့်၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝေတြိဝိ၊ ထိုသို့ ယူဖြင့်
 ဖြတ်သော အခါ၌လည်း၊ နော၊ ငါတို့၏၊ ဝိတ္တံ၊ စိတ်သည်၊ ဝိပရိဏတံ၊
 ဘောက်ပြန်သည်။ နစေဝဘဝိဿတိ၊ မဖြစ်ထွက် သည်သာလည်း၊ ပါဝိ
 ကံ၊ မကောင်းစွာသော၊ ဝါစံစ၊ စကားကိုလည်း၊ နစနိစ္ဆာ၊ ရေသာမ၊ မမြက်
 ကုန်အံ့၊ ဟိသာနုကစ္ဆိစ၊ အစီးအပွားကိုအလိုရှိကုန်သည်ဖြစ်၍ မူထည်း၊ ဝိဟ
 ရိဿာမ၊ နေကုန်အံ့၊ မေတ္တာပိတ္တာ၊ မေတ္တာနှင့်ယှဉ်သောစိတ်ရှိကုန်သည်ဖြစ်
 ၍၊ ဝိဟရိဿာမ၊ နေကုန်အံ့၊ ဒေါသန္တရာ၊ ဒေါသနှင့်ယှဉ်သောစိတ်ရှိကုန်
 သည်ဖြစ်၍၊ နဝိဟရိဿာမ၊ မနေကုန်အံ့၊ တဉ္စပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကိုလည်း၊
 မေတ္တာသဟဂတေန၊ မေတ္တာနှင့်တကွဖြစ်သော၊ စေတသာ၊ စိတ်ဖြင့်၊ ဖရိတွာ
 နှံ၍၊ ဝိဟရိဿာမ၊ နေကုန်အံ့၊ တဒါရဗ္ဗတံစ၊ ထိုမေတ္တာနှင့် ယှဉ်သော
 စိတ်ရှိသောပုဂ္ဂိုလ်၏အာရုံဖြစ်သော ပုဂ္ဂိုလ်ကိုလည်းကောင်း၊ သဗ္ဗာဝန္တံ၊
 အလုံးစုံအစိတ်ရှိသော၊ ထောကံစ၊ လောကကိုလည်းကောင်း၊ မေတ္တာသဟ
 ဂတေန၊ မေတ္တာနှင့်တကွဖြစ်သော၊ ဝိပုဇေန၊ များစွာသောသတ္တဝါအာရုံရှိ
 သော၊ မဟဂ္ဂတေန၊ မဟဂ္ဂုတ်ဖြစ်သော၊ အပ္ပမာတေန၊ ကောင်းစွာပွားစေ
 အပ်သော၊ အဝေရေန၊ ဒေါသကင်းသော၊ အဗျာဗဇ္ဈေန၊ ဗုက္ခဝေဒနာနှင့်မ
 ယှဉ်သော၊ စေတသာ၊ စိတ်ဖြင့်၊ ဖရိတွာ၊ နှံ၍၊ ဝိဟရိဿာမ၊ နေကုန်အံ့၊
 ဣတိဝေံ၊ ဤသို့၊ သိက္ခိဘဗ္ဗံ၊ ကျင့်အပ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝေတုဗ္ဗေဟိ၊
 သင်တို့သည်၊ ဝေံဟိ၊ ဤသို့လျှင်၊ သိက္ခိဘဗ္ဗံ၊ ကျင့်အပ်၏၊ ဝိက္ခိဝေံ၊ ရဟန်း
 တို့၊ တုဗ္ဗေသင်တို့သည်၊ ကကဗူပမံ၊ ယူဥပမာဖြင့်ပြအပ်သော၊ ဣဝံတြဝါ
 ဓဉ္စ၊ ဤအဆုံးအမကိုလည်း၊ အဘိက္ခဝံ၊ မပြတ်လျှင်၊ မနုထိကရေယျာထ၊
 နှလုံးသွင်းကုန်သော၊ ဘိက္ခဝေ၊ ရဟန်းတို့၊ အဏုဝါ၊ ဖော်သောအပြစ်ရှိ
 သည်လည်းဖြစ်သော၊ ဝုလံဝါ၊ ကြီးသောအပြစ်ရှိသည်လည်းဖြစ်သော၊ ဟံ
 ဝစနပထံ၊ အကြင်စကားသာလျှင်ဖြစ်သောအကြောင်းကို၊ နာမိဝါသေယျာ
 ထ၊ သည်းမခံနိုင်ကုန်ရာ၊ တံဝစနပထံ၊ ထိုသည်းမခံနိုင်သောစကားသာ
 လျှင်ဖြစ်သောအကြောင်းကို၊ တုဗ္ဗေသင်တို့သည်၊ ပဿထနောပဿတနု၊
 မြင်ကြကုန်၏လော၊ ဣတိ၊ ဤသို့၊ ပုစ္ဆိ၊ မေးတော်မူ၏၊ တန္တေ၊ မြတ်စွာထုရား၊
 ဇာတံ၊ ထိုသည်းမခံနိုင်အံ့သောစကားကို၊ မဟိ၊ အကျွန်ုပ်တို့သည်၊ နောဟိ
 ပဿာမ၊ မမြင်ပါကုန်သည်သာလျှင်လည်း၊ ဣတိ၊ ဤသို့၊ အဝေါရံ၊ လျှောက်
 ကုန်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ကကဗူပမံ၊ ယူဥပမာရှိသော၊ ဣဝံတြဝါဒံ၊ ဤ
 အဆုံးအမကို၊ အဘိက္ခဝံ၊ မပြတ်လျှင်၊ မနုထိကရေယျာထ၊ နှလုံးသွင်းကြကုန်

အလင်္ကာပဒေသနာ
ကဏဂဗ္ဗပမသုတ်

လော၊တံ။ထိုငါတရားအဆုံးအမထော်ကိုနှလုံးသွင်းခြင်းသည်၊ ဝေါတုမှာ
ကံသင်တို့အား၊ဒိဗာရတ္တံ၊ရှည်မြင့်စွာသောနေတ္ထုပတ်လုံး၊ဟိတာယ၊အစီး
အပွားများခြင်းငှါလည်းကောင်း၊ သုခါယ၊ချမ်းသာခြင်းငှါလည်းကောင်း၊
ဘဝိဿတိ၊ ဖြစ်လတ္တံ့၊ ဣတိ၊ဤသို့၊ အဝေါစ၊မိန့်တော်မူ၏၊ဣဒံဝစံ၊ဤ
စကားကို၊ ဘဂဝါ၊မြတ်စွာဘုရားသည်၊အဝေါစ၊မိန့်တော်မူ၏၊ထေဘိက္ခု၊
ထိုရဟန်းတို့သည်၊ အတ္တမနာ၊ဝမ်းမြောက်ကုန်သည်ဖြစ်၍၊ ဘဂဝတော၊
မြတ်စွာဘုရား၏၊ ဘာသိတံ၊ ဟောတော်မူအပ်သောစကားကို၊ အဘိနန္ဒု၊
အလွန်နှစ်သက်ဝမ်းမြောက်ကုန်ပြီ၊ဣတိ၊ဤသို့၊သုတံ၊ကြားအပ်ပါ၏၊
ပဌမံ၊ ရှေးဦးစွာသော၊ကကဂဗ္ဗပမသုတ္တံ၊ကကဂဗ္ဗပမသုတ်သည်၊ နိဗ္ဗိတံ၊
ဖြိုခြင်းသို့ရောက်ပြီ၊

၂- အထဂဗ္ဗပမသုတ်။

၂) ပုပ္ဖကန္တကဿပ၊ အရှင်ဘုရားကဿပ၊ ဣဒံသုတ္တံ၊ဤအထဂဗ္ဗပမသုတ်
ကို၊ မေမယာ၊ အကျွန်ုပ်အာနန္ဒာသည်၊ ဘဂဝတော၊ မြတ်စွာဘုရား၏၊
သမ္ပုခါ၊ မျက်မှောက်တော်မှ၊ ဝေံ၊ဤသို့၊ သုတံ၊ကြားအပ်ပါ၏၊ကိံသုတံ၊
အဘယ်သို့ကြားအပ်ပါသနည်း၊ ဧကံ၊ တပါးသော၊သမယံ၊အခါ၌၊ဘဂဝါ၊
မြတ်စွာဘုရားသည်၊သာဝတ္ထိယံ၊သာဝတ္ထိပြည်၌၊အနာထဝိက္ခိကဿ၊အနာ
ထဝိဏ်သူဌေး၏၊အာရာမေ၊နှလုံးမွေ့ထျော်ပျော်ဘွယ်ရာဖြစ်သော၊ဇေတဝ
နေ၊ဇေတဝန်ကျောင်းထော်၌၊ဝိဟရတိ၊နေတော်မူ၏၊ထေနေခေါပန၊မယေ
န၊ထိုအခါ၌၊ ဂဗ္ဗဗာဓိပုဗ္ဗဿ၊ထင်းတသတ်အမျိုး၌ဖြစ်ဘူးသော၊အရိဗ္ဗဿ
နာမ၊အရိဗ္ဗဿ အမည်ရှိသော၊ ဘိက္ခုနော၊ ရဟန်းအား၊ ဝေဂ္ဂပံ၊ဤသို့
သဘောရှိသော၊ ပါပကံ၊မကောင်းစွာသော၊ နိဗ္ဗိဂတံ၊မိစ္ဆာမိဗ္ဗိအယူသည်၊
ဥပ္ပန္နံ၊ဖြစ်သည်။ ဟောတိ၊ဖြစ်၏၊ ကိံဟောတိ၊ အဘယ်သို့ ဖြစ်သနည်း။
ဗိယထာဖောန ပကာရေန၊ အကြင်သို့သော အပြားအားဖြင့်၊ ယေမေဓမ္မာ၊
အကြင်တရားတို့ကို၊ အန္တရာယိကာ၊ နတ်ရွာမဂ်ဖိုလ်တို့၏ အန္တရာယ်ကို
ပြုစေတိကုန်၏ဟူ၍၊ ဘဂဝတော၊ မြတ်စွာဘုရားသည်၊ ဝုတ္တာ၊ဟောတော်
မူအပ်ကုန်၏၊ထထာတေနပကာရေန၊ထိုသို့သော အပြားအားဖြင့်၊ ဘဂဝ
တာ၊မြတ်စွာဘုရားသည်၊ဒေသိတံ၊ဟောတော်မူအပ်သော၊ဓမ္မံ၊တရားကို၊
အဟံ၊ငါသည်၊အာဇာနာမိ၊သိ၏၊ဇေတဝေဓမ္မံ၊ထိုတရားတို့ကို၊ပရိသေဝတော

ဖြစ်သောသူအား၊ အန္တရာယာယ၊ နတ်ရွာမဂ်ဖိလ်တို့၏ အန္တရာယ်ကိုပြုခြင်း
 ၄၂။ နာလံနသမတ္တာ၊ မစွမ်းနိုင်ကုန်၊ ဣတိဇံ၊ ဤသို့၊ ပါပကံ၊ ပါပကံ၊ ယုတ်မာ
 သော၊ ဒိဋ္ဌိဂတံ၊ ဒိဋ္ဌိအယူသည်။ ဥပ္ပန္နံ၊ ဖြစ်သည်။ ဟောတိ၊ ဖြစ်၏။
 သမ္ပဟုဏာ၊ များစွာကုန်သော၊ ဘိက္ခု၊ ရဟန်းတို့သည်၊ ဂန္ဓဗာဓိပုဗ္ဗဿ၊ ထင်း
 တသတ်အမျိုး၌ဖြစ်ဘူးသော၊ အရိဋ္ဌဿ၊ အရိဋ္ဌအမည်ရှိသော၊ ဘိက္ခုနော၊
 ရဟန်းအား၊ ဝေရူပံ၊ ဤသို့သဘောရှိသော၊ ပါပကံ၊ မကောင်းစွာသော၊ ဒိဋ္ဌိ
 ဂတံ၊ ဒိဋ္ဌိအယူသည်။ ဥပ္ပန္နံ၊ နိရုဏ်၊ ဖြစ်သတတ်။ ဣ၊ ဥပ္ပန္နံ၊ အဘယ်သို့ဖြစ်သ
 နည်း။ ယထာယေနပကာရေန၊ အကြင်သို့သောအပြားအားဖြင့်၊ ယေမေဓမ္မာ
 အကြင်တရားတို့ကို၊ အန္တရာယိကာ၊ နတ်ရွာမဂ်ဖိလ်တို့၏ အန္တရာယ်ကို
 ပြုတတ်ကုန်၏ဟူ၍၊ ဘဂဝတာ၊ မြတ်စွာဘုရားသည်၊ ဝတ္ထာ၊ ဟောတော်မူ
 အပ်ကုန်၏။ ထထာထေနပကာရေန၊ ထိုသို့သောအပြားအားဖြင့်၊ ဘဂဝတာ
 မြတ်စွာဘုရားသည်၊ ဒေသိတံ၊ ဟောထော်မူအပ်သော၊ ဓမ္မံ၊ တရားကို၊ အဟံ
 ငါသည်။ အာဇာနာမိ၊ သိ၏။ တေဓမ္မေ၊ ထိုတရားတို့ကို၊ ပဋိသေဝတော၊ ဖြစ်
 သောသူအား၊ အန္တရာယာယ၊ နတ်ရွာမဂ်ဖိလ်တို့၏ အန္တရာယ်ကိုပြုခြင်း၊ ၄၂။
 နာလံနသမတ္တာ၊ မစွမ်းနိုင်ကုန်၊ ဣတိဇံ၊ ဤသို့၊ ပါပကံ၊ မကောင်းစွာသော၊
 ဒိဋ္ဌိဂတံ၊ ဒိဋ္ဌိအယူသည်။ ဥပ္ပန္နံ၊ နိရုဏ်၊ ဖြစ်သတတ်။ ဣတိ၊ ဤသို့၊ အသောသံ
 ခေါ၊ ကြားကုန်သည်သာလျှင်တည်း။ အထခေါ၊ ထိုအခါ၌၊ တေဘိက္ခု၊ ထို
 ရဟန်းတို့သည်၊ ယေန၊ အကြင်အရပ်၌၊ ဂန္ဓဗာဓိပုဗ္ဗဿ၊ ထင်းတသတ်အမျိုး
 ၌ဖြစ်ဘူးသော၊ အရိဋ္ဌဿ၊ အရိဋ္ဌအမည်ရှိသော၊ ဘိက္ခု၊ ရဟန်းသည်။ အတ္ထိ၊
 ရှိ၏။ ထေန၊ ထိုအရိဋ္ဌရဟန်းရှိရာအရပ်သို့၊ ဥပသကံမိံ သု၊ ကပ်ကုန်၏။ ဥပ
 သကံမိတွာ၊ ကပ်ကုန်ပြီး၍၊ ဂန္ဓဗာဓိပုဗ္ဗံ၊ ထင်းတသတ်အမျိုး၌ဖြစ်ဘူးသော
 အရိဋ္ဌ၊ အရိဋ္ဌအမည်ရှိသော၊ ဘိက္ခု၊ ရဟန်းကို၊ ဇေဝံစနံ၊ ထိုစကားကို၊
 အဝေါရံ၊ ဆိုကြကုန်၏။ အာဝသော၊ အရိဋ္ဌ၊ ငါ့ရှင်အရိဋ္ဌ၊ တေ၊ သင်အား၊ ဝေ
 ရူပံ၊ ဤသို့သဘောရှိသော၊ ပါပကံ၊ မကောင်းစွာသော၊ ဒိဋ္ဌိဂတံ၊ ဒိဋ္ဌိအယူ
 သည်။ ဥပ္ပန္နံ၊ ဖြစ်၏။ ဣ၊ ဥပ္ပန္နံ၊ အဘယ်သို့ဖြစ်သနည်း။ ယထာယေနပကာရ
 န၊ အကြင်သို့သောအပြားအားဖြင့်၊ ယေမေဓမ္မာ၊ အကြင်တရားတို့ကို၊ အန္တ
 ရာယိကာ၊ နတ်ရွာမဂ်ဖိလ်တို့၏အန္တရာယ်ကိုပြုတတ်ကုန်၏ဟူ၍၊ ဘဂဝတာ
 မြတ်စွာဘုရားသည်၊ ဝတ္ထာ၊ ဟောထော်မူအပ်ကုန်၏။ ထထာထေနပကာရ
 န၊ ထိုသို့သော အပြားအားဖြင့်၊ ဘဂဝတာ၊ မြတ်စွာဘုရားသည်။ ဒေသိတံ၊
 ဟောထော်မူအပ်သော၊ ဓမ္မံ၊ တရားကို၊ အဟံ၊ ငါသည်။ အာဇာနာမိ၊ သိ၏။
 တေဓမ္မေ၊ ထိုတရားတို့ကို၊ ပဋိသေဝတော၊ ဖြစ်သောသူအား၊ အန္တရာယာယ။

နတ်ရွာမဂ်ဗိလ်တို့၏အန္တရာယ်ကိုပြုခြင်းငှါ၊ နာလံနသမတ္တာ၊ မစွမ်းနိုင်ကုန်၊
 ဣတိဝေရူပံ၊ ဤသို့သဘောရှိသော၊ ပါပကံ၊ မကောင်းစွာသော၊ ဒိဋ္ဌဂတံ၊
 မိစ္ဆာအယူသည်၊ ဥပ္ပန္နံ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ ကိရ၊ အဆင့်စကား၊ ကြားရသည်
 ကား၊ သစ္စံ၊ ကြားတိုင်းမှန်သလေ၏၊ ဣတိ၊ ဤသို့၊ အဝေါရံ၊ ဆိုကြကုန်၏၊ အာဂ
 သော၊ ငါ့ရှင်တို့၊ ယထာယေနပကာရေန၊ အကြင်သို့သောအပြားအားဖြင့်၊
 ယေမေဓမ္မာ၊ အကြင်တရားတို့ကို၊ အန္တရာယိကာ၊ နတ်ရွာမဂ်ဗိလ်တို့၏အန္တ
 ရာယ်ကိုပြုတတ်ကုန်၏ဟူ၍၊ ဘဂဝတာ၊ မြတ်စွာဘုရားသည်၊ ဝတ္ထာ၊ ဟော
 ထော်မူအပ်ကုန်၏၊ တထာထေနပကာရေန၊ ထိုသို့သောအပြားအားဖြင့်၊ တဂ
 ဝတာ၊ မြတ်စွာဘုရားသည်၊ ဒေသိတံ၊ ဟောထော်မူအပ်သော၊ ဓမ္မံ၊ တရားကို
 အဟံ၊ ငါသည်၊ အာဇာနာမိ၊ ထိ၏၊ တေဓမ္မေ၊ ထိုတရားတို့ကို၊ ပဗ္ဗိသေဝတော
 ဖြစ်သောသူအား၊ အန္တရာယာယ၊ နတ်ရွာမဂ်ဗိလ်တို့၏အန္တရာယ်ကိုပြုခြင်း
 ငှါ၊ နာလံနသမတ္တာ၊ မစွမ်းနိုင်ကုန်၊ ဣတိ၊ ဤသို့၊ ဧဝံ၊ ဖျာခေါင်ဝိယ၊ သင်တို့
 ကြားတိုင်းမှန်သကဲ့သို့ဖြစ်၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဆို၏၊ အထခေါ၊ ထိုအခါ
 နှို၊ တေဝိတိက္ခ၊ ထိုရဟန်းတို့သည်လည်း၊ ဂန္ဓဗမိဂုဗ္ဗံ၊ လင်းတသတ်အမျိုး
 နှိုဖြစ်ဘူးသော၊ အဂိဗ္ဗံ၊ အဂိဗ္ဗအမည်ရှိသော၊ ဘိက္ခု၊ ရဟန်းကို၊ ပါပကာ၊
 ယုတ်မာစွာသော၊ တေသ္မာဒိဗ္ဗိဂတာ၊ ထိုမိစ္ဆာအယူမှ၊ ဝိဝေစေတုကာမာ၊
 ကြဉ်စေလိုကုန်သည်ဖြစ်၍၊ သမနုယုဇ္ဇန္တိ၊ အယူကိုစိစစ်ကုန်၏၊ သမနုဂါ
 ဟန္တိ၊ အယူ၌ထည်စေလျက် စိစစ်ကုန်၏၊ သမနု ဘာသန္တိ၊ အဘယ်အ
 ကြောင်းကြောင့် ဤသို့ ဆိုသနည်းဟု အကြောင်းကို မေးကုန်၏၊ အာဂ
 သောအဂိဗ္ဗံ၊ ငါ့ရှင်အဂိဗ္ဗံ၊ ဤသို့၊ မာအဝစ၊ မဆိုလင့်၊ တဂဝန္တံ၊ မြတ်စွာ
 ဘုရားကို၊ မာအတ္တံ၊ စိက္ခိ၊ မစွပ်စွဲလင့်၊ ဘဂဝတော၊ မြတ်စွာဘုရားအား၊
 အတ္တံ၊ စိက္ခံ၊ စွပ်စွဲခြင်းသည်၊ နုဟိသာရ၊ မကောင်းသည်သာတည်း၊ တဂ
 ဝါ၊ မြတ်စွာဘုရားသည်၊ ဧဝံ၊ ဤသင်ယူတိုင်း၊ နဟိဝဒေယျ၊ ဟောထော်မမူ
 ရာ၊ အာဂသောအဂိဗ္ဗံ၊ ငါ့ရှင်အဂိဗ္ဗံ၊ အနေကပရိယာယေန၊ များစွာသောအ
 ကြောင်းဖြင့်၊ အန္တရာယိကာ၊ နတ်ရွာမဂ်ဗိလ်တို့၏ အန္တရာယ်ကိုပြုတတ်
 ကုန်သော၊ ဓမ္မာ၊ တရားတို့ကို၊ ဘဂဝတာ၊ မြတ်စွာဘုရားသည်၊ ဝတ္ထာ၊ ဟော
 ထော်မူအပ်ကုန်၏၊ တေဓမ္မေ၊ ထိုတရားတို့ကို၊ ပဗ္ဗိသေဝတော၊ ဖြစ်သောသူ
 အား၊ အန္တရာယာယ၊ နတ်ရွာမဂ်ဗိလ်တို့၏အန္တရာယ်ကိုပြုခြင်းငှါ၊ အလဝ္ဗပနံ
 စွမ်းနိုင်ကုန်သည်သာလည်း၊ ကာမာ၊ ကာမဂုဏ်တို့ကို၊ အပ္ပဿာဒါ၊ သာ
 ယာအပ်သောသဘောမရှိကုန်ဟူ၍၊ ဘဂဝတာ၊ မြတ်စွာဘုရားသည်၊ ဝတ္ထာ
 ဟောထော်မူအပ်ကုန်၏၊ ကာမာ၊ ကာမဂုဏ်တို့ကို၊ ဗဟုဒုက္ခာ၊ များသော

ဆင်းရဲရှိကုန်၏ဟူ၍၊ ဗဟုပါဏာသာ၊ များသောပင်ပန်းခြင်းရှိကုန်၏ဟူ၍၊
 ဝတ္ထာ၊ ဟောတော်မူအပ်ကုန်၏၊ ဧတ္ထ၊ ဤကာမဂုဏ်တို့၌၊ အာဒိနဝေါ၊ အပြစ်
 သည်၊ ဘိယျော၊ လွန်စွာ၏၊ ကာမာ၊ ကာမဂုဏ်တို့ကို၊ အဗ္ဗိကကံလူပမာ၊
 အရိုးစုနှင့်တူကုန်၏ဟူ၍၊ ဘဂဝတာ၊ မြတ်စွာဘုရားသည်၊ ဝတ္ထာ၊ ဟော
 တော်မူအပ်ကုန်၏၊ ကာမာ၊ ကာမဂုဏ်တို့ကို၊ ခံသပေသုပမာ၊ သားတစ်နှင့်
 တူကုန်၏ဟူ၍၊ ဘဂဝတာ၊ မြတ်စွာဘုရားသည်၊ ဝတ္ထာ၊ ဟောတော်မူအပ်
 ကုန်၏၊ ကာမာ၊ ကာမဂုဏ်တို့ကို၊ တိဏုတ္တုပမာ၊ မြက်မီးစည်းနှင့် တူကုန်
 ၏ဟူ၍၊ ဘဂဝတာ၊ မြတ်စွာဘုရားသည်၊ ဝတ္ထာ၊ ဟောတော်မူအပ်ကုန်၏၊
 ကာမာ၊ ကာမဂုဏ်တို့ကို၊ အင်္ဂါ၊ ရကသုပမာ၊ မီးကျိုးစုနှင့်တူကုန်၏ဟူ၍၊
 ဘဂဝတာ၊ မြတ်စွာဘုရားသည်၊ ဝတ္ထာ၊ ဟောတော်မူအပ်ကုန်၏၊ ကာမာ၊
 ကာမဂုဏ်တို့ကို၊ သုပိနကူပမာ၊ အိပ်မက်နှင့် တူကုန်၏ဟူ၍၊ ဘဂဝတာ၊
 မြတ်စွာဘုရားသည်၊ ဝတ္ထာ၊ ဟောတော်မူအပ်ကုန်၏၊ ကာမာ၊ ကာမဂုဏ်
 တို့ကို၊ ယာဗိတကူပမာ၊ ငှါး၍သိုးဆောင်အပ်သော ဆင်ဟဉ်မြင်ဟဉ်နှင့်
 တူကုန်၏ဟူ၍၊ ဘဂဝတာ၊ မြတ်စွာဘုရားသည်၊ ဝတ္ထာ၊ ဟောတော်မူအပ်
 ကုန်၏၊ ကာမာ၊ ကာမဂုဏ်တို့ကို၊ ဣက္ခပလူပမာ၊ သစ်သီးနှင့်တူကုန်၏ဟူ၍၊
 ဘဂဝတာ၊ မြတ်စွာဘုရားသည်၊ ဝတ္ထာ၊ ဟောတော်မူအပ်ကုန်၏၊ ကာမာ၊
 ကာမဂုဏ်တို့ကို၊ အသိသုပမာ၊ အကောင်ကိုဖြတ်စေတတ်သောသံလျက်
 နှင့်တူကုန်၏ဟူ၍၊ ဘဂဝတာ၊ မြတ်စွာဘုရားသည်၊ ဝတ္ထာ၊ ဟောတော်မူ
 အပ်ကုန်၏၊ ကာမာ၊ ကာမဂုဏ်တို့ကို၊ သတ္တိသုလူပမာ၊ ငှာရင်းနှင့်တူကုန်
 ၏ဟူ၍၊ ဘဂဝတာ၊ မြတ်စွာဘုရားသည်၊ ဝတ္ထာ၊ ဟောတော်မူအပ်ကုန်၏၊
 ကာမာ၊ ကာမဂုဏ်တို့ကို၊ သပ္ပသိရူပမာ၊ မြေဥက္ကောင်းနှင့်တူကုန်၏ဟူ၍၊
 ဘဂဝတာ၊ မြတ်စွာဘုရားသည်၊ ဝတ္ထာ၊ ဟောတော်မူအပ်ကုန်၏၊ ကာမာ၊
 ကာမဂုဏ်တို့ကို၊ ဗဟုဒုက္ခာ၊ များသောဆင်းရဲရှိကုန်၏ဟူ၍၊ ဗဟုပါဏာ
 သာ၊ များသောပင်ပန်းခြင်းရှိကုန်၏ဟူ၍၊ ဝတ္ထာ၊ ဟောတော်မူအပ်ကုန်၏၊
 ဧတ္ထ၊ ဤကာမဂုဏ်တို့၌၊ အာဒိနဝေါ၊ အပြစ်သည်၊ ဘိယျော၊ လွန်စွာ၏၊
 ဣတိ၊ ဤသို့၊ သမနုဘာသန္တိ၊ အကြောင်းကိုမေးကုန်၏၊ ဝေဝိ၊ ဤဆိုခဲ့ပြီး
 သောနည်းဖြင့်လည်း၊ ထေဟိတိက္ခယံ၊ ထိုရဟန်းတို့သည်၊ သမနုယုဉ္ဇိယမာ
 နော၊ ဖိစစ်အပ်သော၊ သမနုဂါဟိယမာနော၊ အယူ၌တည်စေ၍မေးအပ်သော၊
 သမနုဘာသိယမာနော၊ အကြောင်းကိုမေးအပ်သော၊ ဂဗ္ဘဗာမိဝုဗ္ဗော၊ ထင်း
 တသတ်အမျိုး၌ဖြစ်ဘူးသော၊ အရိဋ္ဌော၊ အရိဋ္ဌအမည်ရှိသော၊ ဘိက္ခု၊ ရဟန်း
 သည်၊ ပါပကံ၊ ယုတ်မာသော၊ တဒေဝဒိဋ္ဌိဂထံ၊ ထိုမိစ္ဆာအယူကိုသာလျှင်၊

ထာမသာ၊ ဒိဋ္ဌိအစွမ်းဖြင့်၊ ပရာမာသာ၊ မှားသောသုံးသပ်ခြင်းဖြင့်၊ အဘိနိ
 ဝိဿ၊ နှလုံးသွင်း၍၊ အာဂုဿော၊ ငါ့ရှင်တို့၊ ယထာယေနပကာရေန၊ အကြင်
 သို့သောအပြားအားဖြင့်၊ ယေမေဓမ္မော၊ အကြင်ထရားတို့ကို၊ အန္တရာယိကာ၊
 နတ်ရွာမဂ်ဖိုလ်တို့၏အန္တရာယ်ကိုပြုထုတ်ကုန်၏ဟူ၍၊ ဘဂဝတာ၊ မြတ်စွာ
 ဘုရားသည်၊ ဝုတ္တာ၊ ဟောတော်မူအပ်ကုန်၏၊ တထာထေနပကာရေန၊ ထိုသို့
 သောအပြားအားဖြင့်၊ ဘဂဝတာ၊ မြတ်စွာဘုရားသည်၊ ဒေသိတံ၊ ဟောတော်
 မူအပ်သော၊ ဓမ္မံ၊ ထရားကို၊ အဟံ၊ ငါသည်၊ အာဇာနာမိ၊ သိ၏၊ တေဓမ္မော၊ ထို
 ထရားတို့ကို၊ ပဗ္ဗိသေဝတော၊ ဖြစ်သောသူအား၊ အန္တရာယာယ၊ နတ်ရွာမဂ်
 ဖိုလ်တို့၏အန္တရာယ်ကိုပြုခြင်းငှါ၊ နာလံအာသမတ္တာ၊ မစွမ်းနိုင်ကုန်၊ ဣတိ၊
 ဤသို့၊ ဧံဗျာခေါ၊ သင်တို့ကြားတိုင်းမှန်သကဲ့သို့ဖြစ်၏၊ ဣတိ၊ ဤသို့၊ ဝေါဟ
 ရတိ၊ ဆို၏၊ ယထောယဒါ၊ အကြင်အခါ၌၊ ခေါ၊ စင်စစ်၊ တေဘိက္ခု၊ ထိုရဟန်း
 တို့သည်၊ ဂန္ဓဗာမိပုဗ္ဗံ၊ ထင်းတသတ်အမျိုး၌ဖြစ်ဘူးသော၊ အရိဋ္ဌံ၊ အရိဋ္ဌ
 အမည်ရှိသော၊ ဘိက္ခု၊ ရဟန်းကို၊ ပါပကာ၊ ယုတ်မာစွာသော၊ ဧတသ္မုဒ္ဓိဋ္ဌိ
 ဂတာ၊ ထိုမိစ္ဆာအယူမှ၊ ဝိဝေစေတုံ၊ ကြဉ်စေခြင်းငှါ၊ နာသက္ခိံ သု၊ မတတ်
 နိုင်ကုန်၊ အထခေါ၊ ထိုအခါ၌၊ တေဘိက္ခု၊ ထိုရဟန်းတို့သည်၊ ယေန၊ အကြင်
 အရပ်၌၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အတ္ထိ၊ ရှိထော်မူ၏၊ ထေန၊ ထိုမြတ်စွာ
 ဘုရားရှိထော်မူရာအရပ်သို့၊ ဥပသင်္ကမိံ သု၊ ကပ်ကုန်၏၊ ဥပသင်္ကမိတွာ၊
 ကပ်ကုန်၍၊ ဘဂဝန္တံ၊ မြတ်စွာဘုရားကို၊ အဘိဝါဒေတွာ၊ ရိုသေစွာရှ်ခိုး၍၊
 ဧကမန္တံ၊ သင့်တင့်လျော်ပတ်သောအရပ်၌၊ နိဝိဒိံ သု၊ ထိုင်နေကုန်၏၊ ဧက
 မန္တံ၊ သင့်တင့်လျော်ပတ်သောအရပ်၌၊ နိဝိဒ္ဓါခေါ၊ ထိုင်နေကုန်ပြီးသော၊
 တေဘိက္ခု၊ ထိုရဟန်းတို့သည်၊ ဘဂဝန္တံ၊ မြတ်စွာဘုရားကို၊ ဧတံစရံ၊ ဤ
 စကားကို၊ အဝေါရံ၊ ဝျှောက်ကုန်၏၊ ကိံအဝေါရံ၊ အဘယ်သို့ဝျှောက်ကုန်
 သနည်း၊ ဘန္တေ၊ မြတ်စွာဘုရား၊ ဂန္ဓဗာမိပုဗ္ဗဿ၊ ထင်းတသတ်အမျိုး၌ဖြစ်
 ဘူးသော၊ အရိဋ္ဌဿနာမ၊ အရိဋ္ဌအမည်ရှိသော၊ ဘိက္ခုနော၊ ရဟန်းအား၊
 ဧဝရူပံ၊ ဤသို့သဘောရှိသော၊ ပါပကံ၊ ယုတ်မာသော၊ ဒိဋ္ဌိဂတံ၊ ဒိဋ္ဌိအယူ
 သည်၊ ဥပ္ပန္နံ၊ ဖြစ်၏၊ ကိံ ဥပ္ပန္နံ၊ အဘယ်သို့ဖြစ်သနည်း၊ ယထာယေနပကာရ
 န၊ အကြင်သို့သောအပြားအားဖြင့်၊ ယေမေဓမ္မော၊ အကြင်ထရားတို့ကို၊ အန္တ
 ရာယိကာ၊ နတ်ရွာမဂ်ဖိုလ်တို့၏အန္တရာယ်ကိုပြုထုတ်ကုန်၏ဟူ၍၊ ဘဂဝ
 တာ၊ မြတ်စွာဘုရားသည်၊ ဝုတ္တာ၊ ဟောတော်မူအပ်ကုန်၏၊ တထာထေနပ
 ကာရေန၊ ထိုသို့သောအပြားအားဖြင့်၊ ဘဂဝတာ၊ မြတ်စွာဘုရားသည်၊ ဒေ
 သိတံ၊ ဟောတော်မူအပ်သော၊ ဓမ္မံ၊ ထရားကို၊ အဟံ၊ ငါသည်၊ အာဇာနာမိ၊

အပြားအားဖြင့်သိ၏။ တေဓမ္မေ၊ ထိုတရားတို့ကို၊ ပဒိုသေဝတော၊ ခြံဝဲသော သူအား၊ အန္တရာယာယ၊ နတ်ရွာမဂ်ဖိုလ်တို့၏ အန္တရာယ်ကိုပြုခြင်းငှါ၊ နာလံ နသမတ္ထာ၊ မစွမ်းနိုင်ကုန်၊ ဣတိဝေဂ္ဂပံ၊ ဤသို့သဘောရှိသော၊ ပါပကံ၊ ယုတ် မာစွာသော၊ ဒိဋ္ဌိဂတံ၊ မိစ္ဆာအယူသည်၊ ဥပ္ပန္နံ၊ ဖြစ်၏၊ တန္တေ၊ မြတ်စွာဘုရား၊ မယံ၊ အကျွန်ုပ်တို့သည်၊ ဂန္ဓဗာဓိဝုဗ္ဗဿ၊ လင်းတသတ်အမျိုး၌ ဖြစ်ဘူး သော၊ အရိဋ္ဌဿနာမ၊ အရိဋ္ဌအမည်ရှိသော၊ ဘိက္ခု၊ ရဟန်းအား၊ ယထာ ယေနပကာရေန၊ အကြင်သို့သော အပြားအားဖြင့်၊ ယေမေဓမ္မော၊ အကြင် တရားတို့ကို၊ အန္တရာယိကာ၊ နတ်ရွာမဂ်ဖိုလ်တို့၏ အန္တရာယ်ကိုပြုတတ် ကုန်၏ဟူ၍၊ ဘဂဝတာ၊ မြတ်စွာဘုရားသည်၊ ဝတ္တာ၊ ဟောတော်မူအပ်ကုန် ၏၊ တထာတေနပကာရေန၊ ထိုသို့သော အပြားအားဖြင့်၊ ဘဂဝတာ၊ မြတ်စွာ ဘုရားသည်၊ ဒေဝိတံ၊ ဟောတော်မူအပ်သော၊ ဓမ္မံ၊ တရားကို၊ အဟံ၊ ငါ သည်၊ အာဇာနာမိ၊ သိ၏။ တေဓမ္မေ၊ ထိုတရားတို့ကို၊ ပဒိုသေဝတော၊ ခြံဝဲ သောရဟန်းအား၊ အန္တရာယာယ၊ နတ်ရွာမဂ်ဖိုလ်တို့၏ အန္တရာယ်ကိုပြုခြင်း ငှါ၊ နာလံနသမတ္ထာ၊ မစွမ်းနိုင်ကုန်၊ ဣတိဝေဂ္ဂပံ၊ ဤသို့သဘောရှိသော၊ ဒိဋ္ဌိ ဂတံ၊ မိစ္ဆာဒိဋ္ဌိအယူသည်၊ ဥပ္ပန္နံ၊ ကံ၊ ဖြစ်သတတ်၊ ဣတိ၊ ဤသို့၊ အသုဗ္ဗ ခေါ၊ ကြားကုန်သည်သာလျှင်တည်း၊ တန္တေ၊ မြတ်စွာဘုရား၊ အထခေါ၊ ထိုအ ခါ၌၊ မယံ၊ အကျွန်ုပ်တို့သည်၊ ယေန၊ အကြင်အရပ်၌၊ ဂန္ဓဗာဓိဝုဗ္ဗဿ၊ လင်းတ သတ်အမျိုး၌ဖြစ်ဘူးသော၊ အရိဋ္ဌော၊ အရိဋ္ဌအမည်ရှိသော၊ ဘိက္ခု၊ ရဟန်း သည်၊ အတ္ထိ၊ ရှိ၏၊ တေန၊ ထိုအရိဋ္ဌရဟန်းရှိရာအရပ်သို့၊ ဥပသကံမိဌ၊ ကပ် ကုန်၏၊ ဥပသကံမိတွာ၊ ကပ်ကုန်ပြီး၍၊ ဂန္ဓဗာဓိဝုဗ္ဗံ၊ လင်းတသတ်အမျိုး၌ ဖြစ်ဘူးသော၊ အရိဋ္ဌံ၊ အရိဋ္ဌအမည်ရှိသော၊ ဘိက္ခု၊ ရဟန်းကို၊ ဧဝံဝစနံ၊ ဤစကားကို၊ အာဝါရမှ၊ ဆိုပါကုန်၏၊ ဟိ၊ အဝေါရမှ၊ အဘယ်သို့ဆိုကုန် သနည်း၊ အာဝသောအရိဋ္ဌ၊ ငါ့ရှင်အရိဋ္ဌ၊ တေ၊ သင့်အား၊ ယထာယေနပကာ ရေန၊ အကြင်သို့သော အပြားအားဖြင့်၊ ယေမေဓမ္မော၊ အကြင်တရားတို့ကို အန္တရာယိကာ၊ နတ်ရွာမဂ်ဖိုလ်တို့၏ အန္တရာယ်ကိုပြုတတ်ကုန်၏ ဟူ၍၊ ဘဂဝတာ၊ မြတ်စွာဘုရားသည်၊ ဝတ္တာ၊ ဟောတော်မူအပ်ကုန်၏၊ တထာ တေနပကာရေန၊ ထိုသို့သော အပြားအားဖြင့်၊ ဘဂဝတာ၊ မြတ်စွာဘုရား သည်၊ ဒေဝိတံ၊ ဟောတော်မူအပ်သော၊ ဓမ္မံ၊ တရားကို၊ အဟံ၊ ငါသည်၊ အာဇာနာမိ၊ သိ၏။ တေဓမ္မေ၊ ထိုတရားတို့ကို၊ ပဒိုသေဝတော၊ ခြံဝဲသော သူ အား၊ အန္တရာယာယ၊ နတ်ရွာမဂ်ဖိုလ်တို့၏ အန္တရာယ်ကိုပြုခြင်းငှါ၊ နာလံန သမတ္ထာ၊ မစွမ်းနိုင်ကုန်၊ ဣတိဝေဂ္ဂပံ၊ ဤသို့သဘောရှိသော၊ ပါပကံ၊

မကောင်းစွာသော၊ ဒိဋ္ဌိဂတံ၊ ဝိညာဒိဋ္ဌိအယူသည်၊ ဥပ္ပန္နံ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊
 ကိရ၊ အဆင့်စကားကြားသည်ကား၊ သစ္စံ၊ ကြားတိုင်းမှန်သလော၊ ဣတိ၊
 ဤသို့၊ အဝေါရဓ၊ ဆိုပါကုန်၏၊ ဘန္တေ၊ မြတ်စွာဘုရား၊ ဧဝံ၊ ဤသို့၊ ဝုတ္တေ၊
 ဆိုအပ်သည်ရှိသော်၊ ဂန္ဓဗာဓိပုဗ္ဗော၊ လင်းတသတ်အမျိုး၌ဖြစ်ဘူးသော၊
 အရိဋ္ဌော၊ အရိဋ္ဌ အမည်ရှိသော၊ ဘိက္ခု၊ ရဟန်းသည်၊ အဓော၊ အကျွန်ုပ်တို့
 ကို၊ ဧတံဝစနံ၊ ဤစကားကို၊ အဝေါစ၊ ဆို၏၊ ကိံ၊ အဝေါစ၊ အဘယ်သို့ဆို
 သနည်း၊ အာဝုသော၊ ငါ့ရှင်တို့၊ ယထာယေန၊ ပကာရေန၊ အကြင်သို့သော
 အပြားအားဖြင့်၊ ယေမေဓမ္မော၊ အကြင်တရားတို့ကို၊ အန္တရာယိကာ၊ အန္တ
 ရာယ်ကိုပြုထုတ်ကုန်၏ဟူ၍၊ ဘဂဝတာ၊ မြတ်စွာဘုရားသည်၊ ဝုတ္တာ၊ ဟော
 တော်မူအပ်ကုန်၏၊ တထာတေန၊ ပကာရေန၊ ထိုသို့သော အပြားအားဖြင့်၊
 ဘဂဝတာ၊ မြတ်စွာ ဘုရားသည်၊ ဒေသိတံ၊ ဟောတော်မူအပ်သော၊ ဓမ္မံ၊
 တရားကို၊ အဟံ၊ ငါသည်၊ အာဇာနာမိ၊ သိ၏၊ တေဓမ္မော၊ ထိုတရားတို့ကို၊ ပဋိ
 သေဝတော၊ မှီဘဲသောရဟန်းအား၊ အန္တရာယာယ၊ အန္တရာယ်ကိုပြုခြင်းငှါ၊
 နာလံနသမတ္တာ၊ မစွမ်းနိုင်ကုန်၊ ဣတိ၊ ဤသို့၊ ဧဝံ၊ ဤသို့၊ ဤသို့၊ ကြားတိုင်းမှန်
 သကဲ့သို့ဖြစ်ပေ၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဆို၏၊ အထခေါ၊ ထိုအခါ၌၊ တန္တေ၊
 မြတ်စွာဘုရား၊ မယံ၊ အကျွန်ုပ်တို့သည်၊ ဂန္ဓဗာဓိပုဗ္ဗံ၊ လင်းတသတ်အမျိုး၌
 ဖြစ်ဘူးသော၊ အရိဋ္ဌံ၊ အရိဋ္ဌ အမည်ရှိသော၊ ဘိက္ခု၊ ရဟန်းကို၊ ပါပကာ၊
 မကောင်းစွာသော၊ ဘေသ္မာဒိဋ္ဌိဂတာ၊ ထိုဒိဋ္ဌိအယူမှ၊ ဝိဝေစေတုကာမာ၊
 ကြဉ်စေလိုကုန်သည်ဖြစ်၍၊ သမနုယုဋ္ဌိမှ၊ အယူကိုစိစစ်ပါကုန်၏၊ သမနုဂါ
 ဟိမှ၊ အယူ၌ထည်စေလျက်စိစစ်ပါကုန်၏၊ သမနုဘာသိမှ၊ အကြောင်းကို
 မေးပါကုန်၏၊ ကိံ၊ သမနုဘာသိမှ၊ အဘယ်သို့အကြောင်းကိုမေးကုန်သနည်း၊
 အာဝုသော၊ အရိဋ္ဌံ၊ ငါ့ရှင်အရိဋ္ဌံ၊ ဧဝံ၊ ဤသို့၊ မာအဝစ၊ မဆိုလင့်၊ ဘဂဝန္တံ၊
 မြတ်စွာဘုရားကို၊ မာအတ္တံ၊ စိက္ခိ၊ မစွပ်စွဲလင့်၊ ဘဂဝတော၊ မြတ်စွာဘုရား
 အား၊ အတ္တံ၊ စိက္ခိ၊ စွပ်စွဲခြင်းသည်၊ နဟိသာရ၊ မကောင်းသည်သာတည်း၊
 ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဧဝံ၊ ဤသင်ယူတိုင်း၊ နဟိဝဒေယျ၊ ဟောတော်
 မမူရာ၊ အာဝုသော၊ အရိဋ္ဌံ၊ ငါ့ရှင်အရိဋ္ဌံ၊ အနေကပရိယာယေန၊ များစွာသော
 အကြောင်းဖြင့်၊ အန္တရာယိကာ၊ နတ်ရွာမဂ်ဖိုလ်တို့၏အန္တရာယ်ကိုပြုထုတ်
 ကုန်သော၊ ဓမ္မာ၊ တရားတို့ကို၊ ဘဂဝတာ၊ မြတ်စွာဘုရားသည်၊ ဝုတ္တာ၊
 ဘောတော်မူအပ်ကုန်၏၊ တေဓမ္မော၊ ထိုတရားတို့ကို၊ ပဋိသေဝတော၊ မှီဘဲသော
 သူအား၊ အန္တရာယာယ၊ နတ်ရွာမဂ်ဖိုလ်တို့၏ အန္တရာယ်ကို ပြုခြင်းငှါ၊
 အသဉ္စပန၊ စွမ်းနိုင်ကုန်သည်သာလျှင်တည်း၊ ကာမာ၊ ကာမဂုဏ်တို့ကို၊

အပ္ပဿာဒါ။ သာယာအင်္ဂေသာ သဘောမရှိကုန်ဟူ၍။ ဘဂဝတာ။ မြတ်စွာ
 ဘုရားသည်။ ဝုတ္တာ။ ဟောတော်မူအပ်ကုန်၏။ ဗဟုဒုက္ခာ။ များသောဒုက္ခ
 ရှိကုန်၏ဟူ၍။ ဗဟုပါယာသာ။ များသောပင်ပန်းခြင်းရှိကုန်၏ဟူ၍။ ဘဂဝ
 တာ။ မြတ်စွာဘုရားသည်။ ဝုတ္တာ။ ဟောတော်မူအပ်ကုန်၏။ ဧတ္ထေ။ ဤကာ
 မဂုဏ်တို့၌။ အာဒိနဝေါ။ အပြစ်သည်။ ဘိယျော။ လွန်၏။ ကာမာ။ ကာမဂုဏ်
 တို့ကို။ အဗ္ဗိကင်္ကလူပမာ။ အရိုးစုလျှင် ဥပမာ ရှိကုန်၏ဟူ၍။ ဘဂဝတာ။
 မြတ်စွာ ဘုရားသည်။ ဝုတ္တာ။ ဟောတော်မူအပ် ကုန်၏။ (ပ)။ ကာမာ။
 ကာမဂုဏ် တို့ကို။ သပ္ပထိ ရူပမာ။ မြေ ဥက္ခောင်းနှင့် တူကုန်၏ ဟူ၍။
 ဘဂဝတာ။ မြတ်စွာဘုရားသည်။ ဝုတ္တာ။ ဟောတော်မူအပ်ကုန်၏။ ဗဟု
 ဒုက္ခာ။ များသောဆင်းရဲရှိကုန်၏ဟူ၍။ ဗဟုပါယာသာ။ များသောပင်ပန်း
 ခြင်းရှိကုန်၏ဟူ၍။ ဘဂဝတာ။ မြတ်စွာဘုရားသည်။ ဝုတ္တာ။ ဟောတော်
 မူအပ်ကုန်၏။ ဧတ္ထေ။ ဤကာမဂုဏ်တို့၌။ အာဒိနဝေါ။ အပြစ်သည်။ ဘိယျော။
 လွန်၏။ ဣတိ။ ဤသို့။ သမနုဘာထိမှ။ အကြောင်းကိုမေးပါကုန်၏။ ဘန္တေ။
 မြတ်စွာဘုရား။ ခေါ်စင်စစ်။ ဧဝံပိ။ ဤဆိုခဲ့ပြီးသောနည်းဖြင့်ထည်း။ အဓမ္မယံ။
 အကျွန်ုပ်တို့သည်။ သမနုယုဗ္ဗိယ မာနော။ အယူကို မေးစိစစ်အပ်သော။
 သမနုဂါတိယမာနော။ အယူ၌ထည်စေ၍မေးစိစစ်အပ်သော။ သမနုဘာထိ
 ယမာနော။ အကြောင်းကိုမေးအပ်သော။ ဂန္ဓဗာဓိဝုဗ္ဗော။ လင်းတသတ်
 အမျိုး၌ဖြစ်ဘူးသော။ အရိဋ္ဌော။ အရိဋ္ဌအမည်ရှိသော။ ဘိက္ခု။ ရဟန်းသည်။
 ပါပကံ။ ယုတ်မာသော။ တဒေဝဒိဗ္ဗိဂတံ။ ထိုဓိတ္တိဒိဗ္ဗိအယူကိုသာလျှင်။ ထာ
 မသာ။ ဒိဗ္ဗိအစွမ်းဖြင့်။ ပရာမာသာ။ မှားသောသုံးသပ်ခြင်းဖြင့်။ အတိဒိဝိဿ။
 နှလုံးသွင်း၍။ အာဂုဿော။ ငါ့ရှင်တို့။ ဧဝံဗျာခေါ။ ဤသို့သင်တို့ ကြားတိုင်းမှန်
 သကဲ့သို့ဖြစ်၏။ ယထာယေနပကာရေန။ အကြင်သို့သော အပြားအားဖြင့်။
 ဝေမေဓမ္မာ။ အကြင်တရားတို့ကို။ အန္တရာယိကာ။ အန္တရာယ်ကိုပြုတတ်
 ကုန်၏ဟူ၍။ ဘဂဝတာ။ မြတ်စွာဘုရားသည်။ ဝုတ္တာ။ ဟောတော်မူအပ်ကုန်
 ၏။ ထထာထေနပကာရေန။ ထိုသို့သောအပြားအားဖြင့်။ ဘဂဝတာ။ မြတ်စွာ
 ဘုရားသည်။ ဒေသိတံ။ ဟောတော် မူအပ်သော။ ဓမ္မံထရားကို။ အဟံ။
 ငါသည်။ အာဇာနာမိ။ သိ၏။ ထေဓမ္မေ။ ထိုတရားတို့ကို။ ပဒိုသေဝတော။ ငြိပ်
 သောရဟန်းအား။ အန္တရာယာယ။ အန္တရာယ်ကိုပြုခြင်းငှါ။ နာလံအသမတ္တာ။
 မစွမ်းနိုင်ကုန်။ ဣတိ။ ဤသို့။ ဝေါဟရတိ။ ဆို၏။ ယထောယဒါ။ အကြင်အခါ
 ၌။ ဘန္တေ။ မြတ်စွာဘုရား။ မယံ။ အကျွန်ုပ်တို့သည်။ ဂန္ဓဗာဓိဝုဗ္ဗံ။ လင်းတ
 သတ်အမျိုး၌ဖြစ်ဘူးသော။ အရိဋ္ဌံ။ အရိဋ္ဌအမည်ရှိသော။ ဘိက္ခု။ ရဟန်းကို။

ပါပကာ၊ ယုတ်မာသော၊ ဇေယျာဒိဗ္ဗိဂတာ၊ ထိုမှားသော အယူမှား၊ ဝိဝေဓေတုံ
 ကြဉ်စေခြင်းငှါ၊ နာသက္ခိယမတတ်နိုင်ကုန်၊ အထ၊ ထိုအခါ၌၊ မယံ၊ အကွန့်ပ်
 တို့သည်၊ ဝိဝေဓေတုံ၊ ကြဉ်ခြင်းငှါ၊ ဇေယတ္ထံ၊ ထိုအကြောင်းကို၊ ဘဂဝတော
 မြတ်စွာဘုရားအား၊ အာရောဓေယျ၊ ကြားလျှောက်ပါကုန်၏။ ဣတိ၊ ဤသို့၊
 အဝေါရံ၊ လျှောက်ကုန်၏အထံခေါ်၊ ထိုအခါ၌၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊
 အညဘရံ၊ မထင်ရှားသော၊ ဘိက္ခု၊ ရဟန်းကို၊ အာမန္တေယိ၊ မိန့်တော်မူ၏၊
 ကိံ၊ အာမန္တေယိ၊ အဘယ်သို့ မိန့်တော် မူသနည်း၊ ဘိက္ခု၊ ရဟန်း၊ ဝံ၊
 သင်သည်၊ ဇေယျာ၊ မမ၊ ငါဘုရား၏၊ ဝစနေန၊ စကားထော်ဖြင့်၊ ဂန္ဓ
 ဗာမိပုဗ္ဗံ၊ လင်းတသတ်အမျိုး၌ဖြစ်ဘူးသော၊ အရိဋ္ဌံ၊ အရိဋ္ဌအမည်ရှိသော၊
 ဘိက္ခု၊ ရဟန်းကို၊ အာသုသော၊ အရိဋ္ဌ၊ ငါ့ရှင်အရိဋ္ဌ၊ သတ္တာ၊ မြတ်စွာဘုရား
 သည်၊ တံ၊ သင်ကို၊ အာမန္တေယိ၊ ခေါ်တော်မူ၏၊ ဣတိ၊ ဤသို့၊ အာမန္တေယိ၊
 ခေါ်ချေသော၊ ဣတိ၊ ဤသို့၊ အာမန္တေယိ၊ မိန့်တော်မူ၏၊ ဘန္တေ၊ မြတ်စွာဘုရား၊
 ဧဝံ၊ ကောင်းပါပြီ၊ ဣတိ၊ ဤသို့လျှင်၊ သောဘိက္ခု၊ ထိုရဟန်းသည်၊ ဘဂ
 ဝတော၊ မြတ်စွာဘုရားအား၊ ပဋိသုတ္တာ၊ ဝန်ခံ၍၊ ယေန၊ အကြင်အရပ်၌၊
 ဂန္ဓဗာမိပုဗ္ဗော၊ လင်းတသတ်အမျိုး၌ဖြစ်ဘူးသော၊ အရိဋ္ဌော၊ အရိဋ္ဌအမည်
 ရှိသော၊ ဘိက္ခု၊ ရဟန်းသည်၊ အတ္ထိ၊ ရှိ၏၊ တေန၊ ထိုအရိဋ္ဌရဟန်းရှိရာအရပ်
 သို့၊ ဥပသင်္ကမိ၊ ကပ်လေ၏၊ ဥပသင်္ကမိတွာ၊ ကပ်လေပြီး၍၊ ဂန္ဓဗာမိပုဗ္ဗံ၊
 လင်းတသတ်အမျိုး၌ ဖြစ်ဘူးသော၊ အရိဋ္ဌံ၊ အရိဋ္ဌအမည်ရှိသော၊ ဘိက္ခု၊
 ရဟန်းကို၊ ဇေတဝစံ၊ ဤစကားကို၊ အဝေါစ၊ ဆို၏၊ ကိံ၊ အဝေါစ၊ အဘယ်သို့
 ဆိုသနည်း၊ အာသုသော၊ အရိဋ္ဌ၊ ငါ့ရှင်အရိဋ္ဌ၊ သတ္တာ၊ မြတ်စွာဘုရားသည်။
 တံ၊ သင့်ကို၊ အာမန္တေယိ၊ ခေါ်တော်မူ၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဆို၏။ အာသု
 သော၊ ငါ့ရှင်၊ ဧဝံ၊ ကောင်းပြီ၊ ဣတိ၊ ဤသို့လျှင်၊ ဂန္ဓဗာမိပုဗ္ဗော၊ လင်းတ
 သတ်အမျိုး၌ဖြစ်ဘူးသော၊ အရိဋ္ဌော၊ အရိဋ္ဌအမည်ရှိသော၊ ဘိက္ခု၊ ရဟန်း
 သည်၊ တသဘိက္ခု၊ နော၊ ထိုရဟန်းအား၊ ပဋိသုတ္တာ၊ ဝန်ခံ၍၊ ယေန၊ အကြင်
 အရပ်၌၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အတ္ထိ၊ ရှိတော်မူ၏၊ တေန၊ ထိုမြတ်စွာ
 ဘုရားရှိတော်မူရာ အရပ်သို့၊ ဥပသင်္ကမိ၊ ကပ်လေ၏၊ ဥပသင်္ကမိတွာ၊
 ကပ်လေပြီး၍၊ ဘဂဝန္တံ၊ မြတ်စွာဘုရားကို၊ အဘိဝါဒေတွာ၊ ရိုသေစွာရှိခိုး၍
 ဧကမန္တံ၊ သင့်ဘင့်လျှောက်ပတ်သောအရပ်၌၊ နိသိဒ္ဓိ၊ ထိုင်နေ၏။ ဧကမန္တံ၊
 သင့်ဘင့်လျှောက်ပတ်သောအရပ်၌၊ နိသိဒ္ဓိ၊ ခေါ်၊ ထိုင်နေပြီးသော၊ ဂန္ဓဗာမိ
 ပုဗ္ဗံ၊ လင်းတသတ်အမျိုး၌ဖြစ်ဘူးသော၊ အရိဋ္ဌံ၊ အရိဋ္ဌအမည်ရှိသော၊ ဘိက္ခု၊
 ရဟန်းကို၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဇေတဝစံ၊ ဤစကားကို၊ အဝေါစ၊

မိန့်တော်မူ၏။ ကိံ အဝေါစ၊ အဘယ်သို့မိန့်တော်မူသနည်း။ အရိဋ္ဌ၊ အရိဋ္ဌ၊
 တေ၊ သင်အား၊ ယထာယေနပကာရေန၊ အကြင်သို့သောအပြားအားဖြင့်၊
 ယေမေဓမ္မာ၊ အကြင်တရားတို့ကို၊ အန္တရာယိကာ၊ နတ်ရွာမဂ်ဖိုလ်တို့၏
 အန္တရာယ်ကိုပြုတတ်ကုန်၏ဟူ၍၊ ဘဂဝတာ၊ မြတ်စွာဘုရားသည်။ ဝုတ္တာ၊
 ဟောတော်မူအပ်ကုန်၏။ တထာတေနပကာရေန၊ ထိုသို့သောအပြားအား
 ဖြင့်၊ ဘဂဝတာ၊ မြတ်စွာဘုရားသည်။ ဒေသိတံ၊ ဟောတော်မူအပ်သော၊
 ဓမ္မံ၊ တရားကို၊ အဟံ၊ ငါသည်။ အာဇာနာမိ၊ သိ၏။ တေဓမ္မေ၊ ထိုတရားတို့ကို၊
 ပဋိသေဝတော၊ ငြိပ်သောရဟန်းအား။ အန္တရာယာယ၊ နတ်ရွာမဂ်ဖိုလ်တို့၏
 အန္တရာယ်ကိုပြုခြင်းငှါ၊ နာလံနသမတ္တာ၊ မစွမ်းနိုင်ကုန်၊ ဣတိဇေဂ္ဂပံ၊ ဤသို့
 သဘောရှိသော၊ ပါပကံ၊ မကောင်းစွာသော၊ ဒိဋ္ဌိဂတံ၊ မိစ္ဆာဒိဋ္ဌိအယူသည်။
 ဥပ္ပန္နံ၊ ဖြစ်၏။ ဣတိ၊ ဤသို့။ ကိရ၊ အဆင့်စကား၊ ကြားရသည်ကား၊ သစ္စံ၊
 ကြားတိုင်းမှန်သထော၊ ဣတိ၊ ဤသို့။ အဝေါစ၊ မိန့်တော်မူ၏။ ဘန္တေ၊ မြတ်စွာ
 ဘုရား၊ ဧံဗျာခေါ၊ ဤသို့ကြားတိုင်း မှန်သကဲ့သို့ဖြစ်ပါ၏။ ယထာယေန
 ပကာရေန၊ အကြင်သို့သောအပြားအားဖြင့်၊ ယေမေဓမ္မာ၊ အကြင်တရားတို့
 ကို၊ အန္တရာယိကာ၊ နတ်ရွာမဂ်ဖိုလ်တို့၏အန္တရာယ်ကိုပြုတတ်ကုန်၏ဟူ၍၊
 ဘဂဝတာ၊ မြတ်စွာဘုရားသည်။ ဝုတ္တာ၊ ဟောတော်မူအပ်ကုန်၏။ တထာ
 တေနပကာရေန၊ ထိုသို့သောအပြားအားဖြင့်၊ ဘဂဝတာ၊ မြတ်စွာဘုရား
 သည်။ ဒေသိတံ၊ ဟောတော်မူအပ်သော၊ ဓမ္မံ၊ တရားကို၊ အဟံ၊ ငါသည်။
 အာဇာနာမိ၊ သိ၏။ တေဓမ္မေ၊ ထိုတရားတို့ကို၊ ပဋိသေဝတော၊ ငြိပ်သော
 ရဟန်းအား။ အန္တရာယာယ၊ နတ်ရွာမဂ်ဖိုလ်တို့၏အန္တရာယ်ကိုပြုခြင်းငှါ၊
 နာလံနသမတ္တာ၊ မစွမ်းနိုင်ကုန်၊ ဣတိ၊ ဤသို့။ အဝေါစ၊ ယျော့ကံ၏။ မောဃ
 ဝုရိသ၊ မဂ်ဖိုလ်မှအချည်းနှီးဖြစ်သောယောကျ်ား၊ တံ၊ သင်သည်။ ကဿခေါ
 အဘယ်သူအားသာသျှင်၊ မယာ၊ ငါဘုရားသည်။ ဧံ၊ ဤသို့။ ဒေသိတံ၊ ဟော
 တော်မူအပ်သော၊ ဓမ္မံ၊ တရားကို၊ အာဇာနာသိနာမိ၊ သိသည်မဟုတ်လော။
 မောဃဝုရိသ၊ မဂ်ဖိုလ်မှအချည်းနှီးဖြစ်သောယောကျ်ား၊ မယာ၊ ငါဘုရား
 သည်။ အနေကပရိယာယေန၊ များသောအကြောင်းဖြင့်၊ အန္တရာယိကံ၊
 နတ်ရွာမဂ်ဖိုလ်တို့၏ အန္တရာယ်ကိုပြုတတ်ကုန်သော၊ ယေဓမ္မာ၊ အကြင်
 တရားတို့ကို၊ ဘဂဝတာ၊ မြတ်စွာဘုရားသည်။ ဝုတ္တာ၊ ဟောတော်မူအပ်
 ကုန်၏။ တေဓမ္မေ၊ ထိုတရားတို့ကို၊ ပဋိသေဝတော၊ ငြိပ်သောရဟန်းအား။
 အန္တရာယာယ၊ နတ်ရွာမဂ်ဖိုလ်တို့၏အန္တရာယ်ကိုပြုခြင်းငှါ။ အလဉ္စပန၊
 စွမ်းနိုင်ကုန်သည်သာထည်း။ ကာမာ၊ ကာမဂုဏ်တို့ကို၊ အပ္ပဿာဒါ၊ သာ

ယာအပ်သော သဘောမရှိကုန်ဟူ၍၊ မယာ၊ ငါတုရားသည်၊ ဝတ္ထာ၊ ဟော
 တော်မူအပ်ကုန်၏၊ ဗဟုဒုက္ခာ၊ များသော ဆင်းရဲရှိကုန်၏ ဟူ၍၊ ဗဟုပါ
 ယာသာ၊ များသောပင်ပန်းခြင်းရှိကုန်၏ဟူ၍၊ ဝတ္ထာ၊ ဟောတော်မူအပ်ကုန်
 ၏၊ ဧတ္ထ၊ ဤကာမဂုဏ်တို့၌၊ အာဒိနဝေ၊ အပြစ်သည်၊ ဘိယျော၊ လွန်၏၊
 ကာမာ၊ ကာမဂုဏ်တို့ကို၊ အဗ္ဗိကကံလူပမာ၊ အရိုးစုလျှင်ဥပမာရှိကုန်၏
 ဟူ၍၊ မယာ၊ ငါတုရားသည်၊ ဝတ္ထာ၊ ဟောတော်မူအပ်ကုန်၏၊ ကာမာ၊
 ကာမဂုဏ်တို့ကို၊ ဝံသပေသုပမာ၊ ဝားထစ်လျှင်ဥပမာရှိကုန်၏ဟူ၍၊ မယာ၊
 ငါတုရားသည်၊ ဝတ္ထာ၊ ဟောတော်မူအပ်ကုန်၏၊ ကာမာ၊ ကာမဂုဏ်တို့ကို၊
 တိကုက္ကုပမာ၊ မျက်မီးရှုလျှင်ဥပမာရှိကုန်၏ဟူ၍၊ မယာ၊ ငါတုရားသည်၊
 ဝတ္ထာ၊ ဟောတော်မူအပ်ကုန်၏၊ ကာမာ၊ ကာမဂုဏ်တို့ကို၊ အင်္ဂါရကာသု
 ပမာ၊ မီးကျိုးစုလျှင်ဥပမာရှိကုန်၏ဟူ၍၊ မယာ၊ ငါတုရားသည်၊ ဝတ္ထာ၊ ဟော
 တော်မူအပ်ကုန်၏၊ ကာမာ၊ ကာမဂုဏ်တို့ကို၊ သုဝိနကူပမာ၊ အိပ်မက်လျှင်
 ဥပမာရှိကုန်၏ဟူ၍၊ မယာ၊ ငါတုရားသည်၊ ဝတ္ထာ၊ ဟောတော်မူအပ်ကုန်၏၊
 ကာမာ၊ ကာမဂုဏ်တို့ကို၊ ယာစိတကူပမာ၊ ငြါး၍သုံးဆောင်အပ်သောဆင်
 ယဉ်ခြင်းယဉ်နှင့်တူကုန်၏ဟူ၍၊ မယာ၊ ငါတုရားသည်၊ ဝတ္ထာ၊ ဟောတော်
 မူအပ်ကုန်၏၊ ကာမာ၊ ကာမဂုဏ်တို့ကို၊ ရုက္ခပလူပမာ၊ သစ်သီးလျှင်ဥပမာ
 ရှိကုန်၏ဟူ၍၊ မယာ၊ ငါတုရားသည်၊ ဝတ္ထာ၊ ဟောတော် မူအပ်ကုန်၏၊
 ကာမာ၊ ကာမဂုဏ်တို့ကို၊ အသိသုန္နပမာ၊ စဉ်းတီတုံးလျှင်ဥပမာရှိကုန်၏
 ဟူ၍၊ မယာ၊ ငါတုရားသည်၊ ဝတ္ထာ၊ ဟောတော်မူအပ်ကုန်၏၊ ကာမာ၊
 ကာမဂုဏ်တို့ကို၊ သတ္တိသုလူပမာ၊ တုံ့သျှင်ဥပမာရှိကုန်၏ဟူ၍၊ မယာ၊ ငါ
 တုရားသည်၊ ဝတ္ထာ၊ ဟောတော်မူအပ်ကုန်၏၊ ကာမာ၊ ကာမဂုဏ်တို့ကို၊
 သပ္ပထိရူပမာ၊ မြေဥက္ကောင်းလျှင် ဥပမာရှိကုန်၏ဟူ၍၊ မယာ၊ ငါတုရား
 သည်၊ ဝတ္ထာ၊ ဟောတော်မူအပ်ကုန်၏၊ ဗဟုဒုက္ခာ၊ များသောဆင်းရဲရှိကုန်
 ၏ဟူ၍၊ ဗဟုပါယာသာ၊ များသောပင်ပန်းခြင်းရှိကုန်၏ဟူ၍၊ ဝတ္ထာ၊ ဟော
 တော်မူအပ်ကုန်၏၊ ဧတ္ထ၊ ဤကာမဂုဏ်တို့၌၊ အာဒိနဝေ၊ အပြစ်သည်၊
 ဘိယျော၊ လွန်၏၊ မောဗ္ဗာရဂါသ၊ မဂ်ဖိုလ်မှအချည်းနှီး ဖြစ်သောမဟာန်း၊ အ
 ထပေန၊ ထိုသို့ဖြစ်ပါလျက်၊ တွံ၊ သင်သည်၊ အတ္တနာ၊ မိမိသည်၊ ခုဂ္ဂဟိထေန၊
 မှင်ကောင်းသဖြင့်ယူအပ်သောအယူဖြင့်၊ အမေဓဝေ၊ ငါတုရားတို့ကိုလည်း၊
 အတ္တာမိက္ခသိ၊ စွပ်စွဲ၏၊ အတ္တနာနုဉ္စ၊ မိမိကိုယ်ကိုလည်း၊ ခနုထိ၊ တူးဖြိုး၏၊ ဗဟုံ၊
 များစွာသော၊ အာပုညဉ္စ၊ မကောင်းမှုကိုလည်း၊ ပယဝထိ၊ ပွားစေ၏၊ မောဗ္ဗာ
 ရဂါသ၊ မဂ်ဖိုလ်မှအချည်းနှီးဖြစ်သောယောကျ်ား၊ ဟိ၊ ထိုစကားသင့်၏။

တံဒိဋ္ဌိဂတံ၊ ထိုသို့စွာအယူသည်၊ ဒီဗာရတ္တံ၊ ရှည်ကြာစွာသောနေ့ညဉ့်ကာလ
ပတ်လုံး၊ အဟိတာယ၊ အစီးအဝါးမရှိခြင်းငှါလည်းကောင်း၊ ဒုက္ခာယ၊ ကြီး
စွာသောဆင်းရဲဖြစ်ခြင်းငှါလည်းကောင်း၊ ဘဝိဿတိ၊ ဖြစ်လတ္တံ့၊ ဣတိ။
ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏၊ အထခေါ၊ ထိုသို့မိန့်တော်မူပြီးသည်မှနောက်
၌၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဘိက္ခု၊ ရဟန်းတို့ကို၊ အာမန္တေ၊ သိမိန့်တော်
မူ၏၊ ကိံ၊ အာမန္တေ၊ အဘယ်သို့မိန့်တော်မူသနည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊
တံဝစနံ၊ ထိုငါဘုရားဆိုအပ်လတ္တံ့သောစကားကို၊ တုမှေ၊ သင်တို့သည်၊
ကိံ၊ မညထ၊ အဘယ်သို့အောက်မေ့ကုန်သနည်း၊ ဂန္ဓဗာမိဝုဗ္ဗော၊ လင်းတ
သတ်အမျိုး၌ဖြစ်ဘူးသော၊ အရိဋ္ဌော၊ အရိဋ္ဌအမည်ရှိသော၊ အယံဘိက္ခု၊
ဤရဟန်းသည်၊ ဣမတ္ထိံ၊ ဓမ္မဝိနယေ၊ ဤသုတ်အဘိဓမ္မာ ဝိနည်းဟုဆိုအပ်
သောသာသနာတော်၌၊ ဥတ္တိကတော၊ အနည်းငယ်သော ဝိညာဉ်ဟူသော
အငွေရှိသည်၊ အထိ၊ ဖြစ်၏၊ တံ၊ ထိုဝိညာဉ်ဟူသောအငွေကို၊ နိဿာယ၊
ငြိ၍၊ မဂ္ဂပဿနိ၊ မဂ်ဖိုလ်ဟူသောမီးပုံကြီးတို့ကို၊ သိယာနိဗ္ဗတ္တေယျအဝိနု၊
ဖြစ်စေနိုင်ရာမည်သော၊ ဣတိ၊ ဤသို့၊ ပုတ္တိ၊ မေးတော်မူ၏၊ ဘန္တေ၊ မြတ်စွာ
ဘုရား၊ ဧဝံ၊ ထိုမီးပုံကြီးကိုဖြစ်စေနိုင်အံ့ ဟူသောစကားသည်၊ နောဟိ၊
မသင့်သည်သာလည်း၊ ဣတိ၊ ဤသို့၊ အဝေါရံ၊ ဝျှောက်ကုန်၏၊ ဧဝံ၊ ဣမတ္ထိံ
ဝစနေ၊ ဤစကားကို၊ ဝုတ္တေ၊ မိန့်အပ်သည်ရှိသော်၊ ဂန္ဓဗာမိဝုဗ္ဗော၊ လင်းတ
သတ်အမျိုး၌ဖြစ်ဘူးသော၊ အရိဋ္ဌော၊ အရိဋ္ဌအမည်ရှိသော၊ ဘိက္ခု၊ ရဟန်း
သည်၊ တုဗ္ဗိဘူတော၊ ဆိတ်ဆိတ်နေသည်ဖြစ်၍၊ မဂ္ဂိဘူတော၊ အရှိန်အ
စော်မရှိသည်ဖြစ်၍၊ ပတ္တက္ခန္ဓော၊ လည်ပင်းငိုက်ဆိုက်ရှိသည်ဖြစ်၍၊ အဝေ
ရခေါ၊ အောက်သို့ချက်နှာချလျက်၊ ပဏ္ဍာယန္တော၊ ကြိမ်ရှင်လျက်၊ အပ္ပဋိတာ
နော၊ စကားဆိုရာမရှိသည်ဖြစ်၍၊ နိဝိဒိ၊ ထိုင်နေ၏၊ အထခေါ၊ ထိုအခါ၌၊
ဂန္ဓဗာမိဝုဗ္ဗံ၊ လင်းထသတ်အမျိုး၌ ဖြစ်ဘူးသော၊ အရိဋ္ဌံ၊ အရိဋ္ဌအမည်ရှိ
သော၊ ဘိက္ခု၊ ရဟန်းကို၊ တုဗ္ဗိဘူတံ၊ ဆိတ်ဆိတ်နေသည်ဖြစ်၍၊ မဂ္ဂိဘူတံ၊
အရှိန်အစော်မရှိသည်ဖြစ်၍၊ ပတ္တက္ခန္ဓံ၊ လည်ပင်းငိုက်ဆိုက်ရှိသည်ဖြစ်၍၊
အဝေရခံ၊ အောက်သို့ချက်နှာချလျက်၊ ပဏ္ဍာယန္တံ၊ ကြိမ်ရှင်လျက်၊ အပ္ပဋိ
တာနံ၊ စကားဆိုရာမရှိသည်ကို၊ ဝိဒိတ္တာ၊ ထိတော်မူလတ်၍၊ ဂန္ဓဗာမိဝုဗ္ဗံ၊
လင်းထသတ်အမျိုး၌ဖြစ်ဘူးသော၊ အရိဋ္ဌံ၊ အရိဋ္ဌအမည်ရှိသော၊ ဘိက္ခု၊
ရဟန်းကို၊ ဧဝံဝစနံ၊ ဤစကားကို၊ အဝေါစ၊ မိန့်တော်မူ၏၊ ကိံ၊ အဝေါစ၊
အဘယ်သို့ မိန့်တော်မူသနည်း၊ မောဗာပုရိသ၊ မဂ်ဖိုလ်မှ အချည်းနှီးဖြစ်
သောယောကျ်ား၊ ခေါ၊ စင်စစ်၊ တံ၊ သင်သည်၊ သကေန၊ မိမိဥစ္စာဖြစ်သော။

ပါပကောန၊မကောင်းစွာသော၊ ဇေတနဒိဋ္ဌိဂတေန၊ ထိုမိစ္ဆာအယူဖြင့်၊ နိဂိ
ယာဒိသု၊ ရဲဝိတ္တာအစရှိသည်တို့၌သာလျှင်၊ ပညာယိဿတိ၊ ထင်ထင်ထွက်၊ မ
မ၊ ငါတုရား၏၊ သန္တိကာ၊ အထံတော်မှ၊ တုယံ၊ သင်အား၊ သုဂတောဝ ဓါနာ
မ၊ သုဂတဝါဒမည်သည်၊ နတ္ထိ၊ မရှိပြီ၊ မေ၊ ငါတုရားအား၊ တယာ၊ သင်ကဲ့သို့
မိစ္ဆာဒိဋ္ဌိပုဂ္ဂိုလ်ဖြင့်၊ နအတ္ထော၊ အကျိုးမရှိ၊ ဣသောသနေ၊ ဤသာသနာတော်
၌၊ အဟံ၊ ငါတုရားသည်၊ ဘိက္ခု၊ သင်မှတပါးသောသမာဒိဋ္ဌိအယူရှိသော
ရဟန်းတို့ကိုသာလျှင်၊ ပုဗ္ဗိပုစ္ဆိဿာမိ၊ မေးတော်မူအံ့၊ ဣတိ၊ ဤသို့၊ အဝေါစ၊
မိန့်တော်မူ၏၊ အထံတော်၊ ထိုအခါ၌၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဘိက္ခု၊
ရဟန်းတို့ကို၊ အာမဇန္တယိ၊ မိန့်တော်မူ၏၊ ကိံ အာမဇန္တယိ၊ အဘယ်သို့
မိန့်တော်မူသည်၊ ဘိက္ခုပေ၊ ရဟန်းတို့၊ တုေမှဝိ၊ သင်တို့သည်လည်း၊ ဝန္တ
ဗာမိပုဗ္ဗော၊ ထင်းတသတ်အမျိုး၌ဖြစ်ဘူးသော၊ အရိဋ္ဌော၊ အရိဋ္ဌအမည်ရှိ
သော၊ အယံဘိက္ခု၊ ဤရဟန်းသည်၊ အတ္တနာ၊ မိမိသည်၊ ဒုဂ္ဂတိတေန၊
မကောင်းသဖြင့်ယူအပ်သောအယူဖြင့်၊ အေမှေစေ၊ ငါတို့ကိုလည်း၊ အတ္တာ
စိက္ခတိ၊ စွပ်စွဲ၏၊ အတ္တာနံစ၊ မိမိကိုယ်ကိုလည်း၊ ဝနတိ၊ တူး၏၊ ဗဟံစ၊ များ
စွာလည်း၊ အပုညံ၊ မကောင်းမှုကို၊ ပသဝတိယထာ၊ ပွားစေသကဲ့သို့၊ ဇေတ
ထာ၊ ထိုအတူ၊ မေမယာ၊ ငါတုရားသည်၊ ဒေသိတံ၊ ဟောတော်မူအပ်သော၊
ဓမ္မံ၊ တရားကို၊ အာဇာနာထ၊ သိကြကုန်သလော၊ ဣတံ၊ ဤသို့၊ အာမဇန္တယိ၊
မိန့်တော်မူ၏၊ ဘန္တေ၊ မြတ်စွာဘုရား၊ ဇေတံစနံ၊ ထိုအရှင်တုရားဟောတော်
မူသောထရားတော်ကို၊ အရိဋ္ဌောယထာ၊ အရိဋ္ဌသိသကဲ့သို့၊ မယံ၊ အကျွန်ုပ်
တို့သည်၊ နောဘိဇာနာမ၊ မသိကုန်၊ ဘန္တေ၊ မြတ်စွာဘုရား၊ ဟိ၊ အကြောင်း
ကိုပြဦးအံ့၊ ဘဂဝ ဘာ၊ မြတ်စွာဘုရားသည်၊ အနေကပရိယာယေန၊ များစွာ
သောအကြောင်းဖြင့်၊ နောအမှာကံ၊ အကျွန်ုပ်တို့အား၊ ယေဓမ္မာ၊ အကြင်
ဘုရားတို့ကို၊ အန္တရာယိကာ၊ နတ်ရွာမဂ်ဖိုလ်တို့၏ အန္တရာယ်ကိုပြုတတ်
ကုန်၏ဟူ၍၊ ဘဂဝ ထာ၊ မြတ်စွာဘုရားသည်၊ ပုတ္တာ၊ ဟောတော်မူအပ်ကုန်
၏၊ တေဓမ္မေ၊ ထိုတရားတို့ကို၊ ပဗ္ဗိသေဝတော၊ နှိပ်သောပုဂ္ဂိုလ်အား၊ အန္တရာ
ယာသ၊ နတ်ရွာမဂ်ဖိုလ်တို့၏ အန္တရာယ်ကိုပြုခြင်းငှါ၊ အထဉ္စပန၊ စွမ်းနှိုင်
ကုန်သည်သျှာတည်း၊ ကာမာ၊ ကာမဂုဏ်တို့ကို၊ အပ္ပဿာဒါ၊ သာယာအပ်
သောသံသောမရှိကုန်ဟူ၍၊ ဗဟုဒုက္ခာ၊ များသောဆင်းရဲရှိကုန်၏ ဟူ၍၊
ဗဟုပါယာသာ၊ များသောဂင်ပန်းခြင်းရှိကုန်၏ဟူ၍၊ ဘဂဝ ထာ၊ မြတ်စွာ
ဘုရားသည်၊ ပုတ္တာ၊ ဟောတော်မူအပ်ကုန်၏၊ ဧတ္ထ၊ ဤကာမဂုဏ်တို့၌၊
အာဒိနဝေါ၊ အပြစ်သည်၊ ဘိယျော၊ လွန်၏၊ ကာမာ၊ ကာမဂုဏ် တို့ကို၊

အဗ္ဗိကကံလူပမာ၊ အရိုးဆက်လျှင်ဥပမာရှိကုန်၏ဟူ၍၊ ဘဂဝတာ၊ မြတ်စွာ
 ဘုရားသည်၊ ဝတ္ထု၊ ဟောတော် မူအပ်ကုန်၏၊ (ပ)။ ကာမာ၊ ကာမဂုဏ်
 တို့ကို၊ သပ္ပထိဉ္စပမာ၊ ရွှေဥက္ခောင်းနှင့်တူကုန်၏ဟူ၍၊ ဘဂဝတာ၊ မြတ်စွာ
 ဘုရားသည်၊ ဝတ္ထု၊ ဟောတော်မူအပ်ကုန်၏၊ ဗဟုဒုက္ခာ၊ များသောဆင်းရဲ
 ခြင်းရှိကုန်၏ဟူ၍၊ ဗဟုပါယာသာ၊ များသောပင်ပန်းခြင်းရှိကုန်၏ ဟူ၍၊
 ဝတ္ထု၊ ဟောတော်မူအပ်ကုန်၏၊ ဧတ္ထေ၊ ဤကာမဂုဏ်တို့၌၊ အာဒိနဝေါ၊ အပြစ်
 သည်၊ ဘိယျော၊ လွန်၏၊ ဣတိ၊ ဤသို့။ အဝေါရံ၊ ဈေယျာကံကုန်၏၊ ဘိက္ခဝေ၊
 ရဟန်းတို့၊ သာဓုသာဓု၊ ကောင်းစွကောင်းစွ၊ ဘိက္ခဝေ၊ ရဟန်းတို့၊ တုဗျေ၊ သင်
 တို့သည်၊ မေမယာ၊ ငါဘုရားသည်၊ ဒေသိတံ၊ ဟောတော်မူအပ်သော၊ ဓမ္မံ။
 တရားကို၊ ဧဝံ၊ ဤသို့။ အာဇာနာထ၊ ထိကြကုန်သော၊ ဘိက္ခဝေ၊ ရဟန်းတို့။
 ဟိ၊ အကြောင်းကိုပြပြီးအံ့။ အနေကပရိယာယေန၊ များစွာသော အကြောင်း
 ဖြင့်၊ ယေခမ္ဘာ၊ အကြင်တရားတို့ကို၊ အန္တရာယိကာ၊ နတ်ရွာမဂ်ဖိုလ်တို့၏
 အန္တရာယိကိုပြုတတ်ကုန်၏ဟူ၍၊ မယာ၊ ငါဘုရားသည်၊ ဝတ္ထု၊ ဟော
 တော်မူအပ်ကုန်၏၊ တေခမ္ဘေ၊ ထိုတရားတို့ကို၊ ပဒိုသေဝေထာ၊ ငြိမ်သေးသူ
 အား၊ အန္တရာယာယံ၊ နတ်ရွာမဂ်ဖိုလ်တို့၏အန္တရာယိကိုပြုခြင်းငှါ၊ အလဉ္စ
 ပန၊ စွမ်းနှိုင်းကုန်သည် သာတည်း၊ ကာမာ၊ ကာမဂုဏ်တို့ကို၊ အပ္ပဿာဒါ၊
 သာယာအပ်သော သဘောမရှိကုန်ဟူ၍၊ မယာ၊ ငါဘုရားသည်၊ ဝတ္ထု၊
 ဟောတော်မူအပ်ကုန်၏၊ ဗဟုဒုက္ခာ၊ များသောဆင်းရဲခြင်း ရှိကုန်၏ဟူ၍၊
 ဗဟုပါယာသာ၊ များသော ပင်ပန်းခြင်း ရှိကုန်၏ဟူ၍၊ မယာ၊ ငါဘုရား
 သည်၊ ဝတ္ထု၊ ဟောတော်မူအပ်ကုန်၏၊ ဧတ္ထေ၊ ဤကာမဂုဏ်တို့၌၊ အာဒိနဝေါ။
 အပြစ်သည်၊ ဘိယျော၊ လွန်၏၊ ကာမာ၊ ကာမဂုဏ်တို့ကို၊ အဗ္ဗိကကံလူ
 ပမာ၊ အရိုးဆက်ဥပမာ ရှိကုန်၏ဟူ၍၊ မယာ၊ ငါဘုရားသည်၊ ဝတ္ထု၊
 ဟောတော်မူအပ်ကုန်၏၊ (ပ)။ သပ္ပထိဉ္စပမာ၊ ရွှေဥက္ခောင်းနှင့် တူကုန်၏
 ဟူ၍၊ မယာ၊ ငါဘုရားသည်၊ ဝတ္ထု၊ ဟောတော်မူအပ်ကုန်၏၊ ဗဟုဒုက္ခာ၊
 များသော ဆင်းရဲရှိကုန်၏ဟူ၍၊ ဗဟုပါယာသာ၊ များသောပင်ပန်းခြင်းရှိ
 ကုန်၏ဟူ၍၊ ဝတ္ထု၊ ဟောတော်မူအပ်ကုန်၏၊ ဧတ္ထေ၊ ဤကာမဂုဏ်တို့၌၊ အာဒိ
 နဝေါ၊ အပြစ်သည်၊ ဘိယျော၊ လွန်၏၊ အထစပန၊ ထိုသို့ဖြစ်လျက်၊ ဂဗ္ဘဗာမိ
 ဝုဗ္ဗော၊ ထင်းတသတ်အမျိုး၌ဖြစ်ဘူးသော၊ ဒေရိဗ္ဗော၊ အရိဗ္ဗအမည်ရှိသော၊
 အင်္ဂိတိက္ခ၊ ဤရဟန်းသည်။ အတ္တနာ၊ မိမိသည်။ ဒုဂ္ဂဟိတေန၊ မကောင်း
 သဖြင့်ယူအပ်သော အယူဖြင့်၊ အမေဓဝေ၊ ငါဘုရား တို့ကိုလည်း၊ အတ္တာ
 ဝိက္ခာ၊ စွပ်စွဲ၏၊ အတ္တာနံပ၊ မိမိကိုယ်ကိုလည်း၊ ခနတိ၊ တူး၏၊ ဗဟုဉ္စ၊ များစွာ

ထည်း၊ အပုည၊ မကောင်းမှုကို၊ ပသဝတိ၊ ပွားစေ၏၊ ဟိ၊ ထိုစကားသင့်စွာ
ထံ၊ ထိုသို့အကုသိုလ်ကိုပွားစေခြင်းသည်၊ တဿ၊ မောစာပုဂ္ဂိုလ်၊ ထိုမဂ်
ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျားအား၊ ဒိဗ္ဗရတ္တံ၊ ရှည်မြင့်စွာသော
နေ့ညဉ့်ပတ်လုံး၊ အဟိတာယ၊ အကျိုးစီးပွားမရှိခြင်းငှါလည်းကောင်း၊ ဒုက္ခာ
ယ၊ ဆင်းရဲခြင်းငှါလည်းကောင်း၊ ဘဝိဿတိ၊ ဖြစ်လတ္တံ့၊ ဘိက္ခဝေ၊ မဟုန်း
တို့၊ သောဘိက္ခု၊ ထိုရဟန်းသည်၊ ဝတကေန္တေန၊ စင်စစ်သဖြင့်၊ ကာမေဟိ၊
ကိလေသာကာမတို့ကို၊ အညဗြေဝ၊ ကြဉ်၍သာလျှင်၊ ကာမသညာယ၊
ကာမနှင့်ယှဉ်သောသညာကို၊ အညဗြေ၊ ကြဉ်၍သာလျှင်၊ ကာမဝိတက္ကေ
ဟိ၊ ကာမနှင့်စပ်သော ဝိတက်တို့ကို၊ အညဗြေ၊ ကြဉ်၍သာလျှင်၊ ကာမေ၊
ဝတ္ထု၊ ကာမတို့ကို၊ ပဗ္ဗိဋ္ဌာဝိဿတိ၊ မှီလေတ္တံ့၊ ဣတိဇေဝံဋ္ဌာနံ၊ ဤအကြောင်း
သည်၊ နဝိဇ္ဇတိ၊ မရှိကြောင်း၊ ရဟန်းတို့၊ ဣဿာသနေ၊ ဤသာသနာတော်၌၊
ကေစ္စေ၊ အချို့ကုန်သော၊ မောစာပုဂ္ဂိုလ်၊ မဂ်ဖိုလ်မှအချည်းနှီး ဖြစ်သော
ယောက်ျားတို့သည်၊ ဓမ္မံ၊ ပရိယတ်ကို၊ ပရိယာပုဏန္တိ၊ သင်ကုန်၏၊ သုတ္တံ၊
သုတ်ကို၊ ဝေယျံ၊ ဝေယျကို၊ ဝေယျာကရဏံ၊ ဝေယျာကရိုဏ်းကို၊ ဝါထံ၊
ဝါထာ၊ ငါ့ဥဒါနံ၊ ဥဒါနံကို၊ ဣတိပုတ္တကံ၊ ဣတိပုတ်ကို၊ ဇာတကံ၊ ဇာတ်ကို၊
အတ္တု၊ တဓမ္မံ၊ အတ္တု၊ တဓမ္မကို၊ ဝေဒလ္လံ၊ ဝေဒလ္လကို၊ ပရိယာပုဏန္တိ၊ သင်ကုန်
၏၊ တေမောစာပုဂ္ဂိုလ်၊ ထိုမဂ်ဖိုလ်မှအချည်းနှီးဖြစ်သော ယောက်ျားတို့
သည်၊ တံဓမ္မံ၊ ထိုအင်္ဂါကိုးပါးရှိသော ပရိယတ်ကို၊ ပရိယာပုဏ်တွာ၊
သင်ကြားကုန်၍၊ တေသံဓမ္မာနံ၊ ထိုပရိယတ်တရားတို့၏၊ အတ္ထံ၊ အကျိုးကို၊
ပညာယ၊ ပညာဖြင့်၊ နုဥပပရိက္ခန္တိ၊ မစူးစမ်းမဆင်ခြင်ကုန်၊ ပညာယ၊ ပညာ
ဖြင့်၊ အတ္ထံ၊ အနက်ကို၊ အနုပပရိက္ခန္တိ၊ အနုပပရိက္ခန္တိနံ၊ မစူးစမ်းမဆင်ခြင်
ကုန်သော၊ တေသံမောစာ ပုဂ္ဂိုလ်၊ ထိုမဂ်ဖိုလ်မှ အချည်းနှီး ဖြစ်သော
ယောက်ျားတို့အား၊ ပညာယ၊ ပညာအား၊ တေဓမ္မာ၊ ထိုပရိယတ်တရားတို့
သည်၊ နန္ဒန္တရနက္ခန္တိ၊ ထင်ခြင်းသို့ မရောက်ကုန်၊ တေမောစာပုဂ္ဂိုလ်၊
ထိုမဂ်ဖိုလ်မှအချည်းနှီးဖြစ်သောယောက်ျားတို့သည်၊ ဥပဓမ္မာနိသံသာစေ
ဝ၊ သူဘဝါးတို့အား အပြစ်တင်ခြင်းအကျိုးရှိကုန်သည် ဖြစ်၍လည်း၊ ဓမ္မံ၊
ပရိယတ်ကို၊ ပရိယာပုဏန္တိ၊ သင်ကုန်၏၊ ဣတိဝါဒဗ္ဗမောက္ခာနိသံသာစေ၊
ဤသို့မိမိအပေါ်၌သူဘဝါးတို့သည်တင်အင်သောအပြစ်မှလွတ်ခြင်းအကျိုး
ရှိကုန်သည်ဖြစ်၍လည်း၊ ဓမ္မံ၊ ပရိယတ်ကို၊ ပရိယာပုဏန္တိ၊ သင်ကုန်၏၊
ယဿစ၊ အကြင်မဂ်ဖိုလ်၏လည်း၊ အတ္ထာယ၊ အကျိုးငှါ၊ ကုထပုတ္တော၊ အမျိုး
ကောင်းသားတို့သည်၊ ဓမ္မံ၊ ပရိယတ်တရားကို၊ ပရိယာပုဏန္တိ၊ သင်ကုန်၏။

အဿဓမ္မဿ၊ ထိပရိယတ်တရားတော်၏။ တဉ္စအတ္ထံ၊ ထိုမဂ်ဖိုလ်ဟူသော အကျိုးကိုထည်း။ တေမောစာပုရိသာ၊ ထိုမဂ်ဖိုလ်မှ အချည်းနှီး ဖြစ်သော ယောကျ်ားတို့သည်။ နာနုဘောန္တိ၊ မခံစားရကုန်။ ဒုဂ္ဂဟိကာ၊ မကောင်း သောနှလုံးသွင်းခြင်းဖြင့်သင်အပ်ကုန်သော။ တေဓမ္မာ၊ ထိပရိယတ် တရား တို့သည်။ တေသံ မောစာ ပရိသာနံ၊ ထိုမဂ်ဖိုလ်မှ အချည်းနှီး ဖြစ်သော ယောကျ်ားတို့အား။ ဒီဗာရတ္ထံ၊ ရှည်မြင့် စွာသော နေ့ညဉ့်ပတ်လုံး။ အဟိ ထာယ၊ စီးပွားမရှိခြင်းငှါ လည်းကောင်း။ ဒုက္ခာယ၊ ဆင်းရဲခြင်းငှါ လည်း ကောင်း။ သံဝတ္တန္တိ၊ ဖြစ်ကုန်၏။ တံဝစနံ၊ ထိုစကားကို။ ကိဿပေတု၊ အဘယ် အကြောင်းကြောင့်။ ဝဒါမိ၊ ဟောတော် မူသနည်း။ ဘိက္ခဝေ၊ ရဟန်းတို့။ ဓမ္မာနံ၊ ပရိယတ္တိတရားတို့ကို။ ဒုဂ္ဂဟိတတ္တာ၊ မကောင်းသော နှလုံးသွင်းခြင်းဖြင့် သင်အပ်လေသည်၏ အဖြစ်ကြောင့်။ ဝဒါမိ၊ ဟော တော်မူ၏။ ဘိက္ခဝေ၊ ရဟန်းတို့။ သေယျထာဝိ၊ ဥပမာမည် သည်ကား။ အထဂဒ္ဒတ္ထိကော၊ အဆိပ်ပြည့်သောမြွေဖြင့် အလိုရှိအပ်သည်ဖြစ်၍။ အထ ဂဒ္ဒံ၊ အဆိပ်ပြည့်သောမြွေကို။ ဂဝေထိ၊ ရှာဖွေသော။ ပုရိသော၊ ယောကျ်ား သည်းအထဂဒ္ဒပရိယေသနံ။ အဆိပ်ပြည့်သောမြွေကိုရှာထုက်။ စရေဝေနော၊ သွားသည်။ ဟောတိ၊ ဖြစ်၏။ သောပုရိသော၊ ထိုယောကျ်ားသည်။ မဟန္တံ၊ ကြီးသော။ အထဂဒ္ဒံ၊ အဆိပ် ပြည့်သော မြွေကို။ ပသေယျ၊ မြင်ရာ၏။ တမေနံ၊ ထိုအဆိပ်ပြည့်သောမြွေကို။ တောဂေဝါ၊ အရွှေ့လည်းကောင်း။ နဂိုဠေဝါ၊ အမြီး၌ လည်းကောင်း။ ဂဏှေယျ၊ ကိုင်ယူ ရာ၏။ ထဿ၊ ထိုယောကျ်ား၏။ သောအထဂဒ္ဒေ၊ ထိုအဆိပ်ပြည့်သောမြွေသည်။ ပဋိနိ ဝတ္ထိတွာ၊ ပြန်၍။ ဟတ္ထေဝါ၊ လက်၌လည်းကောင်း။ ဗာဟာယဝါ၊ မောင်း၌ လည်းကောင်း။ အညတရတ္ထိံ၊ အမှတ်မရှိသော။ အင်္ဂီပဂ္ဂင်္ဂေဝါ၊ အင်္ဂီကြီး ယယ်၌လည်းကောင်း။ ခုံသေယျ၊ ကိုက်ရာ၏။ သောပုရိသော၊ ထိုယောကျ်ား သည်။ တထောဒိဒါနံ၊ ထိုမြွေကိုက်ခြင်းဟူသောအကြောင်းကြောင့်။ မရေတံ ဝါ၊ သေခြင်းသို့မူလည်း။ နိဂစ္ဆေယျ၊ ရောက်ရာ၏။ မရေတမတ္တံ၊ သေလောက် ရုံမျှသော။ ဒုက္ခံဝါ၊ ဆင်းရဲသို့မူလည်း။ နိဂစ္ဆေယျ၊ ရောက်ရာ၏။ တံဝစနံ၊ ထိုစကားကို။ ကိဿပေတု၊ အဘယ်အကြောင်းကြောင့်။ ဝဒါမိ၊ ဟော ထော်မူသနည်း။ ဘိက္ခဝေ၊ ရဟန်းတို့။ အထဂဒ္ဒဿ၊ အဆိပ်ထံသောမြွေကို။ ဒုဂ္ဂဟိတတ္တာ၊ မကောင်းသဖြင့် ကိုင်အပ်သည်၏ အဖြစ်ကြောင့်။ ဝဒါမိ၊ ဟောတော်မူ၏။ ဘိက္ခဝေ၊ ရဟန်းတို့။ ဝေမေဝခေါ၊ ဤအတူသာလျှင်။ ဣဝ၊ ဤသာသနာတော်၌။ ဧကေဓမ္မာ၊ အချို့ကုန်သော။ မောစာပုရိသာ၊ မဂ်ဖိုလ်မှ

အချည်းနှီး ဖြစ်ကုန်သော ယောက်ျားတို့သည်။ ဓမ္မံ၊ ပရိယတ်တရားကို၊
 ပရိယာသုဏန္တိ။ သင်ကုန်၏။ သုတ္တံ၊ သုတ်ကို၊ ဂေယျံ၊ ဂေယျကို၊ ဝေယျာ
 ကရတံ၊ ဝေယျာကရိတံကို၊ ဂါထံ၊ ဂါထာကို၊ ဥဒါနံ၊ ဥဒါနိကို။ ဣတိ၊ ဝုတ္တ
 ကံ၊ ဣတိ၊ ဝုတ်ကို၊ ဇာတကံ၊ ဇာတ်ကို၊ အတ္တု၊ တဓမ္မံ၊ အတ္တု၊ တဓမ္မကို၊ ဝေဒလ္လံ၊
 ဝေဒလ္လကို၊ ပရိယာသုဏန္တိ။ သင်ကုန်၏။ တေမောစာသုရိသာ၊ ထိုမဂ်ဖိုလ်မှ
 အချည်းနှီးသော ယောက်ျားတို့သည်။ တံဓမ္မံ၊ ထိုပရိယတ် တရားတို့ကို။
 ပရိယာသုဏိတ္တာ၊ သင်ပြီး၍၊ တေသံဓမ္မာနံ၊ ထိုပရိယတ်တရားတို့၏။ အတ္ထံ၊
 အနက်ကို။ ပညာယ၊ ပညာဖြင့်၊ နုဥပပရိက္ခန္တိ။ မစူးစမ်းမဆင်ခြင်ကုန်။
 ပညာယ၊ ပညာဖြင့်၊ အနုပပရိက္ခန္တံ၊ အနုပပရိက္ခန္တာနံ၊ မစူးစမ်းမဆင်ခြင်
 ကုန်သော၊ တေသံဓမ္မာစာသုရိသာနံ၊ ထိုမဂ်ဖိုလ်မှအချည်းနှီးသောယောက်ျား
 တို့အား၊ တေဓမ္မာ၊ ထိုပရိယတ်တရားတို့သည်။ နနိဇ္ဈာနက္ခမန္တိ။ ထင်ခြင်း
 သို့မရောက်ကုန်။ တေကုလပုတ္တာ၊ ထိုအမျိုးကောင်းသားတို့သည်။ ဥပရက္ခာ
 နိသံသာစေဝ။ သူတပါးတို့အားအပြစ်တင်ခြင်း အကျိုးရှိကုန်သည်ဖြစ်၍
 ထည်း၊ ဓမ္မံ၊ ပရိယတ်တရားကို။ ပရိယာသုဏန္တိ။ သင်ကုန်၏။ ဣတိ၊ ဝါဒပ္ပ
 မောက္ခာနိသံသာစ၊ ဤသို့မိမိအပေါ်၌သူတပါးတို့သည်တင်အပ်သောအပြစ်
 မှလွတ်ခြင်းအကျိုးရှိကုန်သည်ဖြစ်၍ထည်း။ ဓမ္မံ၊ ပရိယတ်တရားကို။ ပရိ
 ယာသုဏန္တိ။ သင်ကုန်၏။ ယဿစ၊ အကြင်မဂ်ဖိုလ်၏လည်း။ အတ္ထာယ။
 အကျိုးငှါ။ ကုလပုတ္တာ၊ အမျိုးကောင်းသားတို့သည်။ ဓမ္မံ၊ ပရိယတ်တရား
 ကို။ ပရိယာသုဏန္တိ။ သင်ကုန်၏။ အဿဓမ္မဿ၊ ထိုပရိယတ္တိတရားတော်၏။
 တဉ္စအတ္ထံ၊ ထိုမဂ်ဖိုလ်ဟူသောအကျိုးကိုလည်း။ တေမောစာသုရိသာ၊ ထိုမဂ်
 ဖိုလ်မှအချည်းနှီးဖြစ်သောယောက်ျားတို့သည်။ နာနုဘောန္တိ။ မခံစားရကုန်။
 ဒုဂ္ဂဟိတာ၊ မကောင်းသဖြင့် သင်အပ်ကုန်သော၊ တေဓမ္မာ၊ ထိုပရိယတ်
 တရားတို့သည်။ တေသံဓမ္မာစာသုရိသာနံ၊ ထိုမဂ်ဖိုလ်မှအချည်းနှီးဖြစ်သော
 ယောက်ျားတို့အား။ ဒိဗာရတ္တံ၊ ရှည်မြင့်စွာသောနေ့ညဉ့်ပတ်လုံး၊ အဟိတာ
 ယ၊ စီးပွားမရှိခြင်းငှါထည်းကောင်း၊ ဒုက္ခာယ၊ ဆင်းရဲခြင်းငှါထည်းကောင်း
 သံဝန္တိ။ ဖြစ်ကုန်၏။ တံဝစနံ၊ ထိုစကားကို။ ကိဿဟေတု၊ အဘယ်အ
 ကြောင်းကြောင့်၊ ဝဒါမိ၊ ဟောတော်မူသနည်း။ ဘိက္ခဝေ၊ ရဟန်းတို့၊ ဓမ္မာနံ၊
 မဂ်ဖိုလ်တရားတို့ကို။ ဒုဂ္ဂဟိတာတ္တာ၊ မကောင်းသော နှလုံးသွင်းခြင်းဖြင့်
 သင်အပ်သည်၏အဖြစ်ကြောင့်၊ ဝဒါမိ၊ ဟောတော်မူ၏။ ဘိက္ခဝေ၊ ရဟန်း
 တို့၊ ဣပေန၊ ဤသာသနာတော်၌၊ ဧကေစ္စေ၊ အချို့ကုန်သော၊ ကုလပုတ္တာ၊ အမျိုး
 ကောင်းသားတို့သည်။ ဓမ္မံ၊ ပရိယတ်တရားကို။ ပရိယာသုဏန္တိ။ သင်ကုန်၏။

သုတ္တံ၊ သုတ်ကို။ ဂေယျံ၊ ဂေယျကို။ ဝေယျာကရတံ၊ ဝေယျာကရိုဏ်းကို။
 ဂါထံ၊ ဂါထာကို။ ဥဒါနံ၊ ဥဒါန်းကို။ ဣတိပုတ္တကံ၊ ဣတိပုတ်ကို။ ဇာထကံ၊
 ဇာတ်ကို။ အတ္တုထဓမ္မံ၊ အတ္တုထဓမ္မကို။ ဝေဒလ္လံ၊ ဝေဒလ္လကို။ ပရိယာပုဏန္တိ။
 သင်ကုန်၏။ တေကုလပုတ္တာ။ ထိုအမျိုးကောင်းသားတို့သည်။ တံဓမ္မံ၊ ထို
 ပရိယတ်တရားကို။ ပရိယာပုဏိတွာ၊ သင်ပြီး၍။ တေသံဓမ္မာနံ၊ ထိုပရိယတ်
 တရားတို့၏။ အတ္ထံ၊ အနက်ကို။ ပညာယ၊ ပညာဖြင့်။ ဥပပရိက္ခန္တိ။ စူးစမ်းဆင်
 ခြင်ကုန်၏။ ပညာယ၊ ပညာဖြင့်။ အတ္ထံ၊ အနက်ကို။ ဥပပရိက္ခတံဥပပရိက္ခန္တ
 နံ၊ စူးစမ်းဆင်ခြင်ကုန်သော။ တေသံကုလပုတ္တာနံ၊ ထိုအမျိုးကောင်းသား
 တို့အား။ တေဓမ္မာ၊ ထိုတရားတို့သည်။ နိဇ္ဈာနက္ခမန္တိ။ ယင်ခြင်းသို့ရောက်
 ကုန်၏။ တေကုလပုတ္တာ၊ ထိုအမျိုးကောင်းသားတို့သည်။ ဥပါရက္ခာနိသံသာ
 စေဝ၊ သူတပါးတို့အားအပြစ်တင်ခြင်းအကျိုးရှိကုန်သည်ဖြစ်၍လည်း။ ဓမ္မံ။
 ပရိယတ်တရားကို။ နပရိယာပုဏန္တိ။ မသင်ကုန်။ ဣတိဝါဒဗ္ဗမောက္ခာနိသံ
 သာစ၊ ဤသို့မိမိအပေါ်၌သူတပါးတို့သည်တင်အပ်သောအပြစ်မှလွတ်ခြင်း
 အကျိုးရှိကုန်သည်ဖြစ်၍လည်း။ နပရိယာပုဏန္တိ။ မသင်ကုန်။ ယသေစ။
 အကြင်မဂ်ဖိုလ်၏သည်းအတ္ထာယ၊ အကျိုး၌။ ကုလပုတ္တာ၊ အမျိုးကောင်း
 သားတို့သည်။ ဓမ္မံ၊ ပရိယတ်တရားကို။ ပရိယာပုဏန္တိ။ သင်ကုန်၏။ အဿ
 ဓမ္မဿ။ ထိုပရိယတ်တရားတော်၏။ တဉ္စအတ္ထံ၊ ထိုမဂ်ဟူသောအကျိုးကို
 လည်း။ ဘေကုလပုတ္တာ၊ ထိုအမျိုးကောင်းသားတို့သည်။ အနုဘောန္တိ။
 ခံစားကုန်၏။ သုဂ္ဂဟိတာ၊ ကောင်းစွာသင်အပ်ကုန်သော။ တေဓမ္မာ၊ ထိုပရိ
 ယတ်တရားတော်တို့သည်။ တေသံကုလပုတ္တာနံ၊ ထိုအမျိုးကောင်းသား
 တို့အား။ ဒီဗရတ္တံ၊ ရှည်မြင့်စွာသောနေ့ညဉ့်ပတ်လုံး။ ဟိတာယ၊ စီးပွားခြင်း
 ဌာလည်းကောင်း။ သုခါယ၊ ချမ်းသာခြင်း၌လည်းကောင်း။ သံဝတ္ထန္တိ။
 ဖြစ်ကုန်၏။ တံဟိတသုခံ၊ ထိုစီးပွားချမ်းသာသည်။ ကိဿဟေတု၊ အတယ်
 အကြောင်းကြောင့်။ သံဝတ္ထတိ၊ ဖြစ်သနည်း၊ တိက္ခဝေ၊ ရဟန်းတို့။ ဓမ္မာနံ။
 ပရိယတ်တရားတို့ကို။ သုဂ္ဂဟိတတ္တာ၊ သံသရာမှထွက်ခြင်းကို အလိုရှိ၍
 သင်သည်၏။ အဖြစ်ကြောင့်တည်း။ တိက္ခဝေ၊ ရဟန်းတို့။ သေယျထာဝရံ၊
 ဥပမာမည်သည်ကား။ အလဂန္ဒတ္ထိကော၊ အဆိပ်ပြည့်သောမြေဖြင့်အလိုရှိ
 အပ်သည့်ဖြစ်၍။ အလဂန္ဒံ၊ အဆိပ်ပြည့်သောမြေကို။ ဂဝေသိ၊ ရှားခြင်းသော။
 ဖုရိသော၊ ယောက်ျားသည်။ အလဂန္ဒပရိယေသနံ၊ အဆိပ်ပြည့်သောမြေ
 ကိုရှာလျက်။ စရမာနော၊ သွားသည်။ ဟောတိ၊ ဖြစ်၏။ သေပရိသော၊ ထို
 ယောက်ျားသည်။ မဟန္တံ၊ ကြီးသော။ အလဂန္ဒံ၊ အဆိပ်ပြည့်သောမြေကို။

ပသောယျ။ မြင်ရာ၏။ တံမေခံ။ ထိုအဆိပ်ထံသောမြွေကို။ အဇပဒေန။ ဆိတ်
 ခြေသဏ္ဍာန်ရှိသော။ ဒဏ္ဍေန။ ထွန်ကန်ဖြင့်။ သုနိဂ္ဂဟိတံ။ ကောင်းစွာကိုင်
 လျက်။ နိဂ္ဂဏှေယျ။ နှိပ်ရာ၏။ အဇပဒေန။ ဆိတ်ခြေသဏ္ဍာန်ရှိသော။ ဒဏ္ဍေန။
 ထွန်ကန်ဖြင့်။ သုနိဂ္ဂဟိတံ။ ကောင်းစွာနှိပ်ခြင်းကို။ နိဂ္ဂဟိတွာ။ နှိပ်၍။ ဂိဝါယ။
 ထည်ပင်း၌။ သုနိဂ္ဂဟိတံ။ ကောင်းစွာနှိပ်လျက်။ ဂဏှေယျ။ ကိုင်ရာ၏။ ဘိက္ခ
 ဝေ။ ရဟန်းတို့။ သောအလင်္ကာပုဒ်။ ထိုအဆိပ်ပြည့်သော မြွေသည်။ ထဿ
 ပုရိသဿ။ ထိုယောကျ်ား၏။ ဟတ္ထံဝါ။ ထက်ကိုလည်းကောင်း။ ဗာဟံဝါ။
 မောင်းကိုလည်းကောင်း။ အညတရံ။ တပါးပါးသော။ အင်္ဂပစ္စင်္ဂံ။ အင်္ဂါကြီး
 ယေကိုမူလည်းကောင်း။ ဘောဂေဟိ။ ကိုယ်တို့ဖြင့်။ ကိဉ္ဇေဝိပထိဝေဠေယျ။
 အကယ်၍ရစ်ပတ်ရာ၏။ အထခေါ။ ထိုသို့ကိုယ်ဖြင့်ရစ်ပတ် ပြားသော်လည်း။
 သောပုရိသဿ။ ထိုယောကျ်ားသည်။ ထထောနဒါနံ။ ထိုကိုယ်ဖြင့်ရစ်ပတ်
 ခြင်းအကြောင်းကြောင့်။ မရဏံဝ။ သေခြင်းသို့မူလည်း။ နေဝနိဂစ္ဆေယျ။
 မရောက်ရာ။ မရဏမတ္ထံ။ သေထောက်ရုံမျှသော။ ဒုက္ခံဝါ။ ဆင်းရဲသို့လည်း။
 နနိဂစ္ဆေယျ။ မရောက်ရာ။ တံ။ ထိုသို့ မရောက်ခြင်းသည်။ ကိဿဟေ
 တု။ အဘယ် အကြောင်း ကြောင့်။ သံဝတ္ထတိ။ ဖြစ်သနည်း ဟူမူကား။
 ဘိက္ခဝေ။ ရဟန်းတို့။ အလင်္ကာပုဒ်။ အဆိပ်ပြည့်သောမြွေကို။ သုဂ္ဂဟိတက္ကာ
 မကိုက်စေခြင်းငှါ ကောင်းစွာဘန်းယူ အပ်သည်၏ အဖြစ်ကြောင့်တည်း။
 ဘိက္ခဝေ။ ရဟန်းတို့။ ဝေမေဝခေါ။ ဤအတူသာလျှင်။ ဣဝ။ ဤသာသနာ
 တော်၌။ ဧကေဗ္ဗိ။ အမျိုးကုန်သော။ ကုလပုတ္တာ။ အမျိုးကောင်းသားတို့သည်။
 ဓမ္မံ။ ပရိယတ်တရားကို။ ပရိယာသုဏန္တိ။ သင်ကုန်၏။ သုတ္တံ။ သုတ်ကို။
 ဂေယျံ။ ဂေယျကို။ ဝေယျာကရဏံ။ ဝေယျာကရိုဏ်းကို။ ဂါထံ။ ဂါထာကို။
 ဥဒါနံ။ ဥဒါနကို။ ဣတိပုတ္တကံ။ ဣတိပုတ်ကို။ ဇာတကံ။ ဇာတ်ကို။ အတ္ထုတ
 ဓမ္မံ။ အတ္ထုတဓမ္မကို။ ဝေဒလ္လံ။ ဝေဒလ္လကို။ ပရိယာသုဏန္တိ။ သင်ကုန်၏။ တေ
 ကုသပုတ္တာ။ ထိုအမျိုးကောင်းသားတို့သည်။ တံဓမ္မံ။ ထိုပရိယတ်တရားကို။
 ပရိယာသုဏ်တွာ။ သင်ကုန်ပြီး၍။ တေသံဓမ္မာနံ။ ထိုပရိယတ်တရားတို့၏။
 အတ္ထံ။ အနက်ကို။ ပညာယ။ ပညာဖြင့်။ ဥပပရိက္ခန္တိ။ စူးစမ်းဆင်ခြင်ကုန်၏။
 ပညာယ။ ပညာဖြင့်။ အတ္ထံ။ အနက်ကို။ ဥပပရိက္ခန္တံဥပပရိက္ခန္တာနံ။ စူးစမ်း
 ဆင်ခြင်ကုန်သော။ တေသံပုတ္တာနံ။ ထိုအမျိုးကောင်း သားတို့အား။
 အထဓမ္မာ။ ထိုတရားတို့သည်။ နိဗ္ဗာနက္ခမန္တိ။ ထင်ခြင်းသို့ရောက်ကုန်၏။
 တေကုသပုတ္တာ။ ထိုအမျိုးကောင်းသားတို့သည်။ ဥပါရေန္တာနိသံသာဝေဝ။
 သူတပါးတို့အားအဖြစ်တင်ခြင်းအကျိုးရှိကုန်သည်ဖြစ်၍လည်း။ ဓမ္မံ။ တရား

ကို၊နပရိယာဝုဏန္တိ၊ မသင်ကုန်၊ ဣတိဝါဒပ္ပမောက္ခာနိသံသာစ၊ ဤသို့မိမိ
 အပေါ်၌ သူ့ဘဝါးတို့သည် တင်အပ်သောအဖြစ်မှ လွတ်ခြင်းအကျိုးရှိကုန်
 သည်ဖြစ်၍ယည်း။ ဓမ္မံ၊ ပရိယတ္တိတရားကို၊ နပရိယာဝုဏန္တိ၊ မသင်ကုန်၊
 ယသစ၊ အကြင်မဂ်ဖိုလ်၏လည်း။ အတ္ထာယ၊ အကျိုးငှါ၊ ကုလပုတ္တော၊
 အမျိုးကောင်းသားတို့သည်၊ ဓမ္မံ၊ ပရိယတ်တရားကို၊ ပရိယာဝုဏန္တိ၊ သင်
 ကုန်၏၊ အဿဓမ္မဿ၊ ထိုပရိယတ္တိတရားတော်၏၊ တဗ္ဗအတ္ထံ၊ ထိုမဂ်ဖိုလ်
 ဟူသောအကျိုးကိုလည်း။ အနုဘောန္တိ၊ ခံစားရကုန်၏၊ သုဂ္ဂဟိတာ၊ ကောင်း
 စွာသင်အပ်ကုန်သော၊ တေဓမ္မာ၊ ထိုတရားတို့သည်။ တေသံကုလပုတ္တာနံ၊
 ထိုအမျိုးကောင်းသားတို့အား၊ ဒီဃဓုတ္တံ၊ ရှည်မြင့်စွာသောနေ့ညဉ့်ပတ်လုံး။
 အတ္ထာယ၊ အကျိုးငှါလည်းကောင်း၊ ဟိတာယ၊ စီးပွားခြင်းငှါလည်းကောင်း။
 သုခါယ၊ ချမ်းသာခြင်းငှါလည်းကောင်း။ သံဝတ္တန္တိ၊ ဖြစ်ကုန်၏။ တံဟိတ
 သုခံ၊ ထိုစီးပွားချမ်းသာသည်။ ကိဿဟေတု၊ အတတ်အကြောင်းကြောင့်၊
 သံဝတ္တတံ၊ ဖြစ်သနည်း။ ဝိက္ခဝေ၊ ရဟန်းတို့၊ ဓမ္မာနံ၊ ပရိယတ်တရားတို့ကို၊
 သုဂ္ဂဟိတတ္တာ၊ သံသရာမှထွက်ခြင်းကို အလိုရှိ၍ သင်သည်၏အဖြစ်ကြောင့်
 သံဝတ္တတံ၊ ဖြစ်၏။ ဝိက္ခဝေ၊ ရဟန်းတို့၊ တသ္မာ၊ ထိုသို့ကောင်းစွာသင်သဖြင့်
 ဟိတသုခ ချမ်းသာကြောင့်၊ မေမယာ၊ ငါတုရားသည်။ ဘာထိတဿ။
 ဟောတော်မူအပ်သော။ ယဿ၊ ဓမ္မဿ။ အကြင်ပရိယတ္တိတရားတော်၏။
 အတ္ထံ၊ အကျိုးကို၊ ယထာ၊ အကြင်အခြင်းအရာဖြင့် ဥဂ္ဂဟိယမာနေ၊ သင်အပ်
 သည်ရှိသော်။ အာဇာနေယျာထ၊ သိကုန်ရာ၏။ တထာ၊ ထိုအခြင်းအရာဖြင့်၊
 နံအတ္ထံ၊ ထိုအနက်ကို၊ ဓာရေယျာထ။ သင်ကုန်ရာ၏။ မေမယာ၊ ငါတုရား
 သည်။ ဘာထိတဿ။ ဟောတော်မူအပ်သော။ ယဿဓမ္မဿ၊ အကြင်တရား
 တော်၏။ အတ္ထံ၊ အကျိုးကို၊ နအာဇာနေယျာထ၊ မထိနိုင်ကုန်မူကား။ တတ္ထု၊
 ထိုပရိယတ်တရားတော်၌။ အဟံဝါ၊ ငါတုရားကိုမူလည်း။ ဝေါတုဇေယံ၊
 သင်တို့သည်။ ပရိပုစ္ဆိတဗ္ဗော၊ တာန်မေးအပ်၏။ ဝိယတ္တာ၊ အထူးသဖြင့်
 ပရိယတ္တိ၌လိပ်မာကုန်သော။ ယေဝါပနာဝိက္ခူ။ အကြင်သာရိပုတ္တရာအစ
 ရှိသောရဟန်းတို့သည်မူလည်း။ အသုဘာပေယျံ၊ ရှိသည်ဖြစ်ကုန်ရာ၏။
 ထေဝါပနာဝိက္ခူ။ ထိုရဟန်းတို့ကိုမူလည်း။ ပရိပုစ္ဆိတဗ္ဗော၊ တာန်မေးအပ်
 ကုန်၏။ ဝိက္ခံ၊ ဝါရဟန်းတို့၊ ဝေါတုဇာကံ၊ သင်တို့အား။ ကုလ္လု၊ ပမံ၊ ဖောင်
 နှင့်တူးသောကြောင့် ကုလ္လု၊ ပမမည်သော။ ဓမ္မံ၊ တရားကို၊ နိတ္တရဏတ္ထာယ။
 ကူးမြောက်စိမ့်သောငှါ။ ဒေသိဿာမိ၊ ဟောတော်မူအံ့။ ဂဟဏတ္ထာယ။
 သံသရာအယဉ်ကိုစွဲလမ်းစိမ့်သောငှါ။ နောဒေသိဿာမိ၊ ဟောတော်မမူ။

တံဓမ္မံ၊ ထိုကုလ္လုပမဒေသနာကို၊ သုကာထ၊ နာလင့်ကုန်၊ သာရကံ၊ ကောင်း
 စွာ၊ မနုထိကရောထ၊ နှလုံးသွင်းလင့်ကုန်၊ ဘာသိသာမိ၊ ဟောတော်မူအံ့၊
 ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏၊ ဘန္တေ၊ မြတ်စွာဘုရား၊ ဧဝံသာဓု၊
 ကောင်းပါပြီ၊ ဣတိခေါ၊ ဤသို့လျှင်၊ တေဘိက္ခု၊ ထိုရဟန်းတို့သည်၊ ဘဂဝ
 တော၊ မြတ်စွာဘုရားအား၊ ပဗ္ဗသောသံ၊ ဝန်ခံကုန်၏၊ ဘဂဝ၊ မြတ်စွာ
 ဘုရားသည်၊ ဧတံစနံ၊ ထိုစကားကို၊ အဝေါစ၊ မိန့်တော်မူ၏၊ ကိံ အဝေါစ၊
 အဘယ်သို့မိန့်တော်မူသနည်း၊ ^(၅၃၅) တိက္ခဝေ၊ ရဟန်းတို့၊ သေယျထာဝိ၊ ဥပမာ
 မည်သည်ကား၊ အဒ္ဓါနမဂ္ဂပ္ပဋိပန္နော၊ အမွန်ရှည်သောခရီးကို သွေးသော၊
 သောဓုရိသော၊ ထိုယောက်ျားသည်၊ မဟန္တံ၊ ကြီးစွာသော၊ ယံဥဒကဏ္ဍံ။
 အကြင်နက်သောရေကို၊ ပသေပယျ၊ မြင်ရာ၏၊ တံဥဒကဏ္ဍံ။ ထိုနက်သော
 ရေကို၊ ဩရိမံဝီရံ၊ ဤမှာဘက်ကမ်းသည်ကား၊ သာသကံ၊ ရွှေရှားဘွယ်
 ရှိ၏၊ သပ္ပဋိဘယံ၊ ဘေးနှင့်တကွဖြစ်၏၊ ပါရိမံဝီရံ၊ ထိုမှာဘက်ကမ်းသည်
 ကား၊ ခေမံ၊ ဘေးမရှိ၊ အပ္ပဋိဘယံ၊ ကြောက်မက်ဘွယ်မရှိ၊ အသစ၊
 ထိုယောက်ျားအားလည်း၊ သန္တာရဏီ၊ အဘန်တလဲလဲကူးမြောက်ကြောင်း
 ဖြစ်သော၊ နာဝါဝါ၊ ငွေသည်လည်း၊ နတ္ထိ၊ မရှိ၊ အပရာပရံ၊ ထိုမှဤမှ၊ ဝမနာ
 ယ၊ သွားခြင်းငှါ၊ ဥတ္တရသေတုဝါ၊ ထိုရေအပေါ်၌ခင်းသော တံထားသည်
 လည်း၊ နတ္ထိ၊ မရှိခဲ့တကား၊ တသံ၊ ထိုယောက်ျားအား၊ အယံခေါ၊ ဤမြစ်
 သည်ကား၊ မဟာဥဒကဏ္ဍပေါ၊ ကြယ်သည်၊ ကြယ် နက်လည်းနက်သော
 ရေရှိခဲ့၏တကား၊ ဩရိမံဝီရံ၊ ဤမှာ ဘက်ကမ်းသည်ကား၊ သာသကံ၊
 ရွှေရှားဘွယ်ရှိ၏၊ သပ္ပဋိဘယံ၊ ဘေးနှင့်တကွဖြစ်၏၊ ပါရိမံဝီရံ၊ ထိုမှာဘက်
 ကမ်းကား၊ ခေမံ၊ ဘေးမရှိ၊ အပ္ပဋိဘယံ၊ ကြောက်မက်ဘွယ်မရှိ၊ သန္တာရဏီ၊
 အဘန်တလဲလဲ ကူးမြောက်ကြောင်းဖြစ်သော၊ နာဝါ၊ ငွေသည်၊ နတ္ထိစ၊
 ရှိလည်းမရှိ၊ အပရာပရံ၊ ထိုမှဤမှ၊ ဝမနာယ၊ သွားခြင်းငှါ၊ ဥတ္တရသေတု၊
 ထိုရေအပေါ်၌ခင်းသော တံထားသည်မူလည်း၊ နတ္ထိ၊ မရှိခဲ့တကား၊ အဟံ၊
 ငါသည်၊ တိဏကဋ္ဌ၊ သာခါ၊ သံ၊ မြက်ထင်းသစ်ခက်သစ်ရှက်အပေါင်းကို၊
 သံကဓိတွာ၊ ရုံးချစ် ကုလွန်ပောင်ကို၊ ဗန္တိတွာ၊ ခွဲ၍၊ တံကုလ္လံ၊ ထိုဖောင်ကို၊
 နိဿာယ၊ ဖြစ်၍၊ ဟတ္ထေယိစ၊ လက်တို့ဖြင့် လည်ကောင်၊ ပါဒေယိစ၊ ခြေတို့
 ဖြင့်လည်းကောင်း၊ ဝါယမမာနော၊ အဘန်တလဲလဲလုံ့ လပြုလျက်၊ သောတ္ထိ
 နာ၊ ချမ်းသာစွာ၊ ပါရံ၊ ထိုမှာဘက်ကမ်းသို့၊ ဥတ္တရေယျံ၊ ကူးရမူကား၊ ယံနုန၊
 ကောင်းသေစွာ၊ ဣတိဧဝံ၊ ဤသို့သောအကြံသည်၊ အဿ၊ ဖြစ်ရာ၏၊ တိက္ခဝေ၊
 ရဟန်းတို့၊ အထခေါ၊ ထိုအခါ၌၊ သောဓုရိသော၊ ထိုယောက်ျားသည်၊ တိဏ

ကဋ္ဌသာခါပထာသံ၊ မြက်ထင်းသစ်ခက်သစ်ရွက်အပေါင်းကို၊ သံကဗ္ဗိတွာ၊
 ရုံးရ၍၊ ကုလ္လံ၊ ဖောင်ကို၊ ဗန္ဓိတွာ၊ ဘွဲ့၍၊ တံကုလ္လံ၊ ထိုဖောင်ကို၊ နိဿာယ၊
 မှီ၍၊ ဟတ္ထေဟိစ၊ လက်တို့ဖြင့်လည်းကောင်း၊ ပါဒေဟိစ၊ ခြေတို့ဖြင့်လည်း
 ကောင်း၊ ဝါယမမာနော၊ အဘန်ထလဲလဲလုံ၊ လပြုလျက်၊ သောတ္ထိနာ၊ ချမ်းသာ
 စွာ၊ ပါရံ၊ ထိုမှာဘက်ကမ်းသို့၊ ဥတ္တရေယျ၊ ကူးမြောက်ရာ၏၊ တိတ္ထဿ၊
 ကူးမြောက်ပြီးသော၊ ပါရဂိုဘဿ၊ ကမ်းထတက်သို့ရောက်သော၊ တဿ
 ဝုရိသဿ၊ ထိုယောကျ်ားအား၊ ဝေံ၊ ဤသို့သော အကြံသည်၊ အဿ၊ ဖြစ်ရာ
 ၏၊ ကိံ အဿ၊ အဘယ်သို့ဖြစ်ရာသနည်း၊ အယံကုလ္လော၊ ဤဖောင်သည်၊
 မေ၊ ငါ့အား၊ ခေါ၊ စင်စစ်၊ ဗဟူပကာရော၊ များသော ကျေးဇူးရှိပေ၏၊ အဟံ၊
 ငါသည်၊ ဣမံကုလ္လံ၊ ဤဖောင်ကို၊ နိဿာယ၊ မှီ၍၊ ဟတ္ထေဟိစ၊ လက်တို့ဖြင့်
 လည်းကောင်း၊ ပါဒေဟိစ၊ ခြေတို့ဖြင့်လည်းကောင်း၊ ဝါယမမာနော၊ အဘန်
 ထလဲလဲလုံ၊ လပြုလျက်၊ သောတ္ထိနာ၊ ချမ်းသာစွာ၊ ပါရံ၊ ထိုမှာဘက်ကမ်း
 သို့၊ ဥတ္တိတ္ထော၊ ကူးမြောက်ပြီး၊ အဟံ၊ ငါသည်၊ ဣမံကုလ္လံ၊ ဤဖောင်ကို၊
 ဘိသဝါ၊ ဥက္ကောင်းသို့မူလည်း၊ အာရောပေတွာ၊ တင်၍၊ ခန္ဓေဝါ၊ မခုံး၌မူ
 လည်း၊ ဥက္ကောပေတွာ၊ ထား၍၊ ယေန၊ အကြင်အရပ်သို့၊ ဂန္တု၊ သွားခြင်းငှါ၊
 ကာမံ၊ အလိုရှိ၏၊ တေန၊ ထိုအရပ်သို့၊ ပက္ကမေယျ၊ ဖဲသွားရမူကား၊ ယံနုန၊
 ကောင်းလေစွာ၊ ဣတိဝေံ၊ ဤသို့သော အကြံသည်၊ အဿ၊ ဖြစ်ရာ၏၊ ဘိက္ခဝေ၊
 ရဟန်းတို့၊ တံဝစနံ၊ ထိုငါဘုရား၊ ဆိုသတ္တံ၊ သောစကားကို၊ ကိံ မဉ္ဇထ၊
 အဘယ်သို့အာက်မေ့သနည်း၊ သောဝုရိသော၊ ထိုယောကျ်ားသည်၊ ထသ္မိံ
 ကုလ္လ ထိုဖောင်၌၊ ဝေံကာရိ၊ ဤသို့ကြံတိုင်းပြု၏၊ ကိစ္စကာရိ၊ သင့်ထင့်
 လျော်ပတ်သော ကိစ္စကိုပြုလေ့ရှိသည်၊ အဿအဗိနု၊ ဖြစ်ရာမည်လော၊ ဣတိ၊
 ဤသို့၊ ပုတ္တိ၊ မေးတော်မူ၏၊ ဘန္တေ၊ မြတ်စွာဘုရား၊ ဝေံ၊ ဤဖောင်ကို၊ ဝေံ၊
 ဤယောကျ်ားကြံသောအတိုင်း၊ နေဟိကရေ၊ မပြုရာ၊ ဘိက္ခဝေ၊ ရဟန်းတို့၊
 သောဝုရိသော၊ ထိုယောကျ်ားသည်၊ ထသ္မိံ ကုလ္လေ၊ ထိုဖောင်၌၊ ကတံကံ၊ ရိ
 ပြုအပ်သော အမှုကိုပြုပြီးသည်၊ ကိစ္စကာရိ၊ သင့်ထင့်လျော်ပတ်သော ကိစ္စ
 ကိုပြု၍ပြီးသည်၊ အဿ၊ ဖြစ်ရာ၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဣမ၊ ဤသာသနာ
 တော်၌၊ တိတ္ထဿ၊ ကူးမြောက်ပြီးသော၊ ပါရဂိုဘဿ၊ ကမ်းထတက်သို့
 ရောက်သော၊ တဿဝုရိသ၊ ထိုယောကျ်ားအား၊ ဝေံ၊ ဤသို့သော အကြံ
 သည်၊ အဿ၊ ဖြစ်ရာ၏၊ ကိံ အဿ၊ အဘယ်သို့ဖြစ်ရာသနည်း၊ အယံကုလ္လော၊
 ဤဖောင်သည်၊ မေ၊ ငါ့အား၊ ခေါ၊ စင်စစ်၊ ဗဟူပကာရော၊ များသော ကျေးဇူး
 ရှိပေ၏၊ အဟံ၊ ငါသည်၊ ဣမံကုလ္လံ၊ ဤဖောင်ကို၊ နိဿာယ၊ မှီ၍၊ ဟတ္ထေဟိစ၊

လက်တို့ဖြင့်လည်းကောင်း၊ပါဒေဟိစ၊ခြေတို့ဖြင့်လည်းကောင်း၊ဝါယမမာ
 နော၊အားထုတ်သည်ဖြစ်၍၊သောတ္တိနာ၊ချမ်းသာစွာ၊ပါရိ၊ထိုမှာတက်ကမ်း
 သို့၊ဥတ္တိန္ဒြော၊ ကူးမြောက်ပြီ။ ဣဝံ၊ကုလ္လံ၊ ဤဖောင်ကို၊ ထလေ၊ကြည်းနှိုး
 ဥဿာရေတွာဝါ၊ထင်၍လည်းကောင်း၊ဥဒကော၊ရေ၌၊ဩပိသာပေတွာဝါ၊
 နှစ်၍လည်းကောင်း၊ယေန၊အကြင်အရပ်သို့၊ဂန္တု၊သွားခြင်းငှါ၊ကာမံ၊အလို
 ရှိ၏၊ထေန၊ထိုအရပ်သို့၊ပက္ကမေယျံ၊ဖဲသွားခေကာ၊ ယံနုန၊ကောင်းထေစွ။
 ဣတိဝေ၊ဤသို့သောအကြံ ယည်၊အဿ၊ဖြစ်ရာ၏၊ဘိက္ခဝေ၊ရဟန်းတို့၊ခေါ၊
 စင်စစ်၊သောဝုရိသော၊ထိုယောကျ်ားသည်၊ တထိံ၊ကုလ္လေ၊ထိုဖောင်၌ဝေ
 ကာရီ၊ဤသို့ကြိတ်သိုင်းပြုလေ့ရှိသည်။ ကိစ္ဆကာရီ၊သင့်တင့်လျောက်ပတ်သော
 ကိစ္ဆကိုပြုလေ့ရှိသည်။ အဿ၊ဖြစ်ရာ၏၊ဘိက္ခဝေ၊ရဟန်းတို့၊ဝေမေဝခေါ၊
 ဤအတူ သာလျှင်၊ကုလ္လု၊ပမော၊ဖောင်ဥပမာရှိသော၊ဓမ္မော၊တရားကို၊မယာ
 ငါသည်။ နိတ္တရဏတ္ထာယ၊ကူးမြောက်ခြင်းငှါ၊ ဒေသိတော၊ဟောအပ်ပြီ။
 ဝဟဏတ္ထာယ။ သံသရာအယဉ်ကို စွဲလမ်းစိမ့်သောငှါ၊ နောဒေသိတော၊
 ဟောတော်မူအပ်၊ဘိက္ခဝေ၊ရဟန်းတို့၊ဝေါတုမှာကံ၊သင်တို့အား။ ကုလ္လု။
 ပမံ၊ဖောင်ဥပမာရှိသော။ ဒေသိတံ၊ဟောတော်မူအပ်သော။ ဓမ္မံ၊တရားကို။
 အာဇာနန္တေ၊ထိုကုန်သော၊ဝေါတုမှေဟိ၊သင်တို့သည်၊ တေဓမ္မာပိ၊ထိုသ
 မထိပဿနာဆန္ဒရာဝတီကိုသော်လည်း၊ပဟာတဗ္ဗာ၊ပယ်အပ်ကုန်၏ရှင်
 အဓမ္မာ။ ကိဗ္ဗေသာမေထုနဓမ္မတို့ကိုကား၊ ပဂေဝ၊အဘယ်ဆိုဘွယ်ရာရှိ
 အံနည်း၊ ကြိတ်သိုင်းဝေ၊ရဟန်းတို့၊ဒိဋ္ဌိဋ္ဌာနာနိ၊ဒိဋ္ဌိ၏အကြောင်းတို့သည်။ ဣမာနိ
 ဆ၊ ဤမြောက်ပါး တို့သည်။ ဆ၊ မြောက်ပါးတို့ဟူသည်။ ကတမာနိ၊
 အဘယ် သည်တို့နည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဣဓ၊ ဤသာသနာတော်၌၊
 အဿာဝါ၊အကြားအမြင်မရှိသော၊အရိယာနံ၊ထရားအစရှိသောအရိယာ
 တို့ကို၊ အဒဿာပိ၊ ဖူးမြင်ခြင်းငှါအလိုမရှိသော၊ အရိယဓမ္မဿ၊အရိယာ
 တို့၏တရား၌၊ အကောဝိဒေါ၊ မလိပ်မာသော၊ အရိယဓမ္မေ၊အရိယာတို့၏
 တရား၌၊ အဝိနိတော၊နှစ်ပါးသောဝိနယကင်းသော၊သပ္ပုရိသာနံ၊ထရားအစ
 ရှိသာသနာတော်ကောင်းတို့ကို၊ အဒဿာပိ၊ ဖူးမြင်ခြင်းငှါအလိုမရှိသော၊
 သပ္ပုရိသဓမ္မဿ၊သူတော်ကောင်းတရား၌၊အကောဝိဒေါ၊မလိပ်မာသော၊
 သပ္ပုရိသဓမ္မေ၊ သူတော်ကောင်းတရား၌၊ အဝိနိတော၊နှစ်ပါးသောဝိနယ
 ကင်းသော။ ပုထုဒ္ဓနော၊ပုထုဇဉ်သည်၊ရူပံ၊ရုပ်ကို၊ ဇေတံ၊ဤရုပ်သည်၊မမ။
 ငါ၏၊ သန္တကံ၊ ဥပ္ပာတည်း၊ ဇေယော၊ဤရှင်သည်။ အဟံ၊ငါသည်၊ အထိ၊
 မြစ်၏၊ဇေယော၊ ဤရုပ်သည်၊ မေ၊ငါ၏၊အတ္တံ၊ကိုယ်တည်း၊ ဣတိ၊ဤသို့။

သမနုပဿတိ၊ အဘန်တလဲလဲရှု၏၊ ဝေဒနံ၊ ဝေဒနာကို၊ ဧတံ၊ ဤဝေဒနာသည်၊ မမ၊ ငါ၏၊ သန္တကံ၊ ဥစ္စာတည်း၊ ဧသော၊ ဤဝေဒနာသည်၊ အဟံ၊ ငါသည်၊ အတ္ထိ၊ ဖြစ်၏၊ ဧသော၊ ဤဝေဒနာသည်၊ မေ၊ ငါ၏၊ အတ္တာ၊ ကိုယ်တည်း၊ ဣတိ၊ ဤသို့၊ သမနုပဿတိ၊ အဘန်တလဲလဲရှု၏၊ သညာ၊ သညာကို၊ ဧတံ၊ ဤသညာသည်၊ မမ၊ ငါ၏၊ သန္တကံ၊ ဥစ္စာတည်း၊ ဧသော၊ ဤသညာသည်၊ အဟံ၊ ငါသည်၊ အတ္ထိ၊ ဖြစ်၏၊ ဧသော၊ ဤသညာသည်၊ မေ၊ ငါ၏၊ အတ္တာ၊ ကိုယ်တည်း၊ ဣတိ၊ ဤသို့၊ သမနုပဿတိ၊ အဘန်တလဲလဲရှု၏၊ သင်္ခါရေ၊ သင်္ခါရ်ကို၊ ဧတံ၊ ဤသင်္ခါရ်သည်၊ မမ၊ ငါ၏၊ သန္တကံ၊ ဥစ္စာတည်း၊ ဧသော၊ ဤသင်္ခါရ်သည်၊ အဟံ၊ ငါသည်၊ အတ္ထိ၊ ဖြစ်၏၊ ဧသော၊ ဤသင်္ခါရ်သည်၊ မေ၊ ငါ၏၊ အတ္တာ၊ ကိုယ်တည်း၊ ဣတိ၊ ဤသို့၊ သမနုပဿတိ၊ အဘန်တလဲလဲရှု၏၊ စက္ခုနာ၊ စက္ခုဝိညာဉ်ဖြင့်၊ ဒိဋ္ဌိ၊ မြင်အပ်သော၊ ယံ၊ ဝိတံ၊ ရူပါယတနံ၊ အကြင် ရူပါယတနာသည် လည်းကောင်း၊ သောထေန၊ သောထဝိညာဉ်ဖြင့်၊ သုတံ၊ ကြားအပ်သော၊ ယံ၊ ဝိတံ၊ သဒ္ဓါ ယတနံ၊ အကြင် သဒ္ဓါယတနာ သည်လည်းကောင်း၊ ခုတံ၊ သုံးပါးသောဝိညာဉ်ဖြင့်ရောက်၍ ယူအပ်သော၊ ယံ၊ ဝိတံ၊ ဂန္ဓရသ ဖောဠဗ္ဗာယတနံ၊ အကြင် ဂန္ဓာယတနာရသာယတနာ ဖောဠဗ္ဗာယတနာသည် လည်းကောင်း၊ မနုဿ၊ မနောဝိညာဉ်ဖြင့်၊ ဝိညာတံ၊ သိအပ်သော၊ ပတ္တံ၊ ရောက်အပ်သော၊ ပရိယေထိတံ၊ ရှာဖွေ အပ်သော၊ အနုဝိစာရိတံ၊ အဘန် တလဲလဲ သုံးသပ်ဆင်ခြင် အပ်သော၊ ယံ၊ ဝိတံ၊ အကြင်သတ္တဝိညာဉ်ကဟု ဆိုအပ်သော မနာယတနာသည် လည်းကောင်း၊ အတ္ထိ၊ မှီ၏၊ တံ၊ ထို ခြောက်ပါးသော အာယတနာကိုလည်း၊ ဧတံ၊ ဤခြောက်ပါးသော အာယ တနာသည်၊ မမ၊ ငါ၏၊ သန္တကံ၊ ဥစ္စာတည်း၊ ဧသော၊ ဤခြောက်ပါးသော အာယတနာသည်၊ အဟံ၊ ငါသည်၊ အတ္ထိ၊ ဖြစ်၏၊ ဧသော၊ ဤခြောက်ပါးသော အာယတနာသည်၊ မေ၊ ငါ၏၊ အတ္တာ၊ ကိုယ်တည်း၊ ဣတိ၊ ဤသို့၊ သမနုပဿတိ၊ အဘန်တလဲလဲရှု၏၊ သောဓဗ္ဗော၊ ထိုရူပအတ္တတော အစရှိသော နည်းဖြင့် ဖြစ်သော ဒိဋ္ဌိသည်၊ ယောကော၊ ယောကမည်၏၊ သောစဗ္ဗော၊ ထိုတရား သည်လည်း၊ အတ္တာ၊ အတ္တမည်၏၊ သောအဟံ၊ ထိုငါသည်၊ ပစ္စ၊ ဝေမ လွန်လောကသို့ရောက်၍၊ ဘဝိဿာမိ၊ ဖြစ်အုံး၊ နိစ္စော၊ မြသည်၊ ဘဝိဿာမိ၊ ဖြစ်အုံး၊ ရံဒံ၊ မချွတ်မြဲသည်။ ဘဝိဿာမိ၊ ဖြစ်အုံး၊ သဿတော၊ စင်စစ် မြသည်။ ဘဝိဿာမိ၊ ဖြစ်အုံး၊ အဝိပရိတာမဓဗ္ဗော၊ မဘောက်မဖြန်သော သဘောရှိသည်။ ဘဝိဿာမိ၊ ဖြစ်အုံး၊ သဿတိသမံ၊ မမြကြီးမြင့်မီရုံနေထ ကျိနှင့်အတူ၊ ထထေဝံ၊ ထိုအတိုင်းတလဲလဲသာလျှင်၊ ဌဿာမိ၊ တည်အုံး

ဣတိ၊ ဤသို့၊ ယံဝိဒိဋ္ဌိဌာနံ၊ အကြင် သို့သော ဒိဋ္ဌိဌာနသည်၊ အတ္ထိ၊ ရှိ၏၊
 တံဝိဒိဋ္ဌိဌာနံ၊ ထိုဒိဋ္ဌိဌာန ကိုလည်း၊ ဇေတံ၊ ထိုဒိဋ္ဌိဌာနသည်၊ မမ၊ ငါ၏၊
 သန္တကံ၊ ဥစ္စာတည်း၊ ဧသော၊ ဤဒိဋ္ဌိဌာနသည်၊ အဟံ၊ ငါသည်၊ အတ္ထိ၊
 ဖြစ်၏၊ ဧသော၊ ဤဒိဋ္ဌိဌာနသည်၊ မေ၊ ငါ၏၊ အတ္ထာ၊ ကိုယ်တည်း၊ ဣတိ၊ ဤသို့၊
 သမဇူပဿတိ၊ အဘန်တလဲလဲရှု၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ သုတဝါ၊ အကြား
 အမြင်ရှိသော၊ အရိယာနံ၊ ထုရား အစရှိသော အရိယာတို့ကို၊ ဒဿာဝိ၊
 ပူးမြင်ခြင်းငှါ အလိုရှိသော၊ အရိယ ဓမ္မဿ၊ အရိယာတို့၏ တရား၌၊
 ကောဝိဒေါ၊ လိပ်မာသော၊ အရိယဓမ္မေ၊ အရိယာတို့၏တရား၌၊ သုဝိနိ
 တော၊ နှစ်ပါးသောဝိနယရှိသော၊ သပ္ပုရိသာနံ၊ ထုရားအစရှိသောသူတော်
 ကောင်းတို့ကို၊ ဒဿာဝိ၊ ပူးမြင်ခြင်းငှါ အလိုရှိသော၊ သပ္ပုရိသဓမ္မဿ၊ သူ
 တော်ကောင်းတရား၌၊ ကောဝိဒေါ၊ လိပ်မာသော၊ သပ္ပုရိသဓမ္မေ၊ သူတော်
 ကောင်းတရား၌၊ သုဝိနိတော၊ နှစ်ပါးသော ဝိနယ ရှိသော၊ အရိယသာ
 ဝကော၊ အရိယာ၏တပည့်သည်၊ ရှုပံ၊ ရုပ်ကို၊ ဇေတံ၊ ဤရုပ်သည်၊ မမ၊ ငါ၏၊
 နသန္တကံ၊ ဥစ္စာမဟုတ်၊ ဧသော၊ ဤရုပ်သည်၊ အဟံ၊ ငါသည်၊ နအတ္ထိ၊ မဖြစ်
 ဧသော၊ ဤရုပ်သည်၊ မေ၊ ငါ၏၊ နအတ္ထာ၊ ကိုယ်မဟုတ်၊ ဣတိ၊ ဤသို့၊ သမ
 ဇူပဿတိ၊ အဘန်တလဲလဲရှု၏၊ ဝေဒနံ၊ ဝေဒနာကို၊ ဇေတံ၊ ဤဝေဒနာသည်၊
 မမ၊ ငါ၏၊ နသန္တကံ၊ ဥစ္စာမဟုတ်၊ ဧသော၊ ဤဝေဒနာသည်၊ အဟံ၊ ငါသည်၊
 နအတ္ထိ၊ မဖြစ်၊ ဧသော၊ ဤဝေဒနာသည်၊ မေ၊ ငါ၏၊ နအတ္ထာ၊ ကိုယ်မဟုတ်၊
 ဣတိ၊ ဤသို့၊ သမဇူပဿတိ၊ အဘန်တလဲလဲရှု၏၊ သညာ၊ သညာကို၊ ဇေတံ၊
 ဤသညာသည်၊ မမ၊ ငါ၏၊ နသန္တကံ၊ ဥစ္စာမဟုတ်၊ ဧသော၊ ဤသညာသည်၊
 အဟံ၊ ငါသည်၊ နအတ္ထိ၊ မဖြစ်၊ ဧသော၊ ဤသညာသည်၊ မေ၊ ငါ၏၊ နအတ္ထာ၊
 ကိုယ်မဟုတ်၊ ဣတိ၊ ဤသို့၊ သမဇူပဿတိ၊ အဘန်တလဲလဲရှု၏၊ သင်္ခါရေ၊
 သင်္ခါရတို့ကို၊ ဇေတံ၊ ဤသင်္ခါရသည်၊ မမ၊ ငါ၏၊ နသန္တကံ၊ ဥစ္စာမဟုတ်၊
 ဧသော၊ ဤသင်္ခါရသည်၊ အဟံ၊ ငါသည်၊ နအတ္ထိ၊ မဖြစ်၊ ဧသော၊ ဤသင်္ခါ
 ရသည်၊ မေ၊ ငါ၏၊ နအတ္ထာ၊ ကိုယ်မဟုတ်၊ ဣတိ၊ ဤသို့၊ သမဇူပဿတိ၊
 အဘန်တလဲလဲရှု၏၊ ဝက္ခုနာ၊ ဝက္ခုဝိညာဉ်ဖြင့်၊ ဒိဋ္ဌိ၊ မြင်အပ်သော၊ ယံဝိတံ
 ရူပါသတနံ၊ အကြင်ရူပါယတနသည်လည်းကောင်း၊ သောထေန၊ သောတ
 ဝိညာဉ်ဖြင့်၊ သုတံ၊ ကြားအပ်သော၊ ယံဝိတံသဒ္ဓါယတနံ၊ အကြင်သဒ္ဓါယတန
 သံည်လည်းကောင်း၊ ဓုတံ၊ သုံးပါးသောဝိညာဉ်ဖြင့်ရောက်၍ယူအပ်သော၊
 ယံဝိတံဂဗ္ဘရသဟောဋ္ဌဗ္ဗယတနံ၊ အကြင်ဂဗ္ဘယတန ရသယတနဟောဋ္ဌဗ္ဗ
 ယတနသည် လည်းကောင်း၊ မနုဿ၊ မနောဝိညာဉ်ဖြင့်၊ ဝိညာတံ၊ သိအပ်

သော၊ ပတ္တ၊ ရောက်အပ်သော၊ ပရိယေသိတံ၊ ရှာဖွေအပ်သော၊ အနုပိစာရိတံ၊ အဘန်တလဲလဲသုံးသပ်ဆင်ခြင်အပ်သော၊ ယံဝိတံ၊ အကြင်သတ္တဝါညာဏဟုဆိုအပ်သော၊ မနာယထနသညံ လည်းကောင်း။ အတ္ထိ၊ ရှိ၏။ တံဝိ၊ ထိုခြောက်ပါးသော အာယထနကိုလည်း၊ ဧဝံ၊ ဤခြောက်ပါးသော အာယထနသည်၊ မမ၊ ဝါ၏။ နသန္တကံ၊ ဥစ္စာမဟုတ်၊ ဧသော၊ ဤခြောက်ပါးသော အာယထနသည်၊ အဟံ၊ ဝါသည်၊ နအတ္ထိ၊ မဖြစ်၊ ဧသော၊ ဤခြောက်ပါးသော အာယထနသည်၊ မေ၊ ဝါ၏။ နအတ္တော၊ ကိုယ်မဟုတ်၊ ဣတံ၊ ဤသို့၊ သမနူပဿတိ၊ ရှု၏။ သောဓမ္မော၊ ထိုရှုပ်အတ္တထော အစရှိသော နည်းဖြင့် ဖြစ်သောဒိဋ္ဌိသည်၊ ယောကော၊ ယောကမည်၏။ သောစဓမ္မော၊ ထိုထူးသည်လည်း၊ အတ္တော၊ အတ္တမည်၏။ သောအဟံ၊ ထိုဝါသည်၊ ပစ္စ၊ တမလွန်ယောကသို့ရောက်၍၊ ဘဝိဿာမိ၊ ဖြစ်အံ့၊ နိစ္စော၊ မြသည်၊ ဘဝိဿာမိ၊ ဖြစ်အံ့၊ ဝေဝါ၊ မချွတ်မြဲသည်၊ ဘဝိဿာမိ၊ ဖြစ်အံ့၊ သဿတော၊ စင်စစ်မြဲသည်၊ ဘဝိဿာမိ၊ ဖြစ်အံ့၊ အဝိပရိတာမဓမ္မော၊ မဘောက်မပြန်သောသဘောရှိသည်၊ ဘဝိဿာမိ၊ ဖြစ်အံ့၊ သဿတိသမံ၊ မြေကြီးမြင့်မိရ်နေထတို့နှင့်အတူ၊ တထေဝ၊ ထိုအတိုင်း တလဲလဲသာလျှင်၊ ဋ္ဌဿာမိ၊ တည်အံ့၊ ဣတံ၊ ဤသို့၊ ယံဝိဒိဋ္ဌိဋ္ဌာနံ၊ အကြင်သို့သောဒိဋ္ဌိဋ္ဌာနသည်၊ အတ္ထိ၊ ရှိ၏။ တံဝိဒိဋ္ဌိဋ္ဌာနံ၊ ထိုဒိဋ္ဌိဋ္ဌာနကိုလည်း၊ ဧဝံဒိဋ္ဌိဋ္ဌာနံ၊ ထိုဒိဋ္ဌိဋ္ဌာနသည်၊ မမ၊ ဝါ၏။ နသန္တကံ၊ ဥစ္စာမဟုတ်၊ ဧသော၊ ဤဒိဋ္ဌိဋ္ဌာနသည်၊ အဟံ၊ ဝါသည်၊ နအတ္ထိ၊ မဖြစ်၊ ဧသော၊ ဤဒိဋ္ဌိဋ္ဌာနသည်၊ မေ၊ ဝါ၏။ အတ္တော၊ ကိုယ်တည်း၊ ဣတံ၊ ဤသို့၊ သမနူပဿတိ၊ အဘန်တလဲလဲရှု၏။ ဧဝံ၊ ဤဆိုခဲ့ပြီးသောနည်းဖြင့်၊ သမနူပဿန္တော၊ ရှုသော၊ သောပုဂ္ဂလော၊ ထိုသို့သောပုဂ္ဂိုလ်သည်၊ အသတိ၊ အဇ္ဈတ္တခန္ဓာငါးပါးမရှိသည်ရှိသော်၊ နပရိတဿတိ၊ တဏှာကဿန္တုဂ္ဂုဋ္ဌာသုံးပါးသော တဿနာမရှိ၊ ဣတံ၊ ဤသို့၊ အဝေါ၊ မိန့်တော်မူ၏။ ဧဝံ၊ ဣသို့၊ ဝိတာသဝတာဝေ၊ ဤသို့ရဟန္တာအဖြစ်ကို၊ ဝုတ္တေ၊ ဟောတော်မူသည်ရှိသော်၊ အညတရော၊ အမှတ်မရှိသော၊ ဘိက္ခု၊ အနုသန္ဓေ၌လိပ်မာသေပရဟန်းသည်၊ ဘဂဝန္တံ၊ မြတ်စွာထူးကို၊ ဧဝံစနံ၊ ထိုစကားကို၊ အဝေါ၊ ဝျောက်၏။ ကံ၊ အဝေါ၊ အဘယ်သို့ ဝျောက်နည်း၊ ဘန္တေ၊ မြတ်စွာထူးကို၊ ဗဟိဒ္ဓါ၊ ဗဟိဒ္ဓိဖြစ်သောဝံရိက္ခာရာသည်၊ အသတိ၊ မရှိသော၊ ပရိတဿနာ၊ တောင့်တခြင်းသည်၊ သိသာနုခေါ၊ ဖြစ်ရာသဏော၊ ဣတံ၊ ဤသို့၊ အဝေါ၊ ဝျောက်၏။ ဘိက္ခုရဟန်း၊ သိသာဖြစ်ရာ၏။ ဣတံ၊ ဤသို့၊ ဗဂဝါ၊ မြတ်စွာထူးသည်၊ အဝေါ၊ မိန့်တော်မူ၏။ ဘိက္ခု၊ ရဟန်း၊ ဣတံ၊ ဤသောသနာတော်၌၊ ဧကမ္မဿ၊ အချို့

သောသုအား၊မေ၊ငါ့အား၊ တံ၊ထိုကောင်းသော ဆင်ယဉ်မြင်းယဉ်ရွှေငွေ
ရတနာသည်၊အဟုဝတ၊ရှိဘူး၏တကား၊ မေ၊ငါ့အား၊တံ၊ထိုကောင်းသော
ဆင်ယဉ်မြင်းယဉ် ရွှေငွေရတနာသည်။ နတ္ထိဝတ၊ မရှိပြီတကား၊ တံ၊ထို
ရတနာသည်၊မေ၊ငါ့အား၊ထိယာဝတ၊ဖြစ်ပြန်ရာ၏တကား၊ တံ၊ထိုရတနာ
ကို၊ အဟံ၊ ငါသည်၊ နုလဘာမိဝတ၊ လုံ့လမပြုဘဲနေမိခြင်းကြောင့်မရခဲ့
တကား၊ ဣတိဝေံ၊ဤသို့သောအကြံသည်၊ ဟောတိ၊ဖြစ်၏။ သော၊ထိုသို့
အကြံရှိသောသူသည်၊သောစတိ၊စိုးရိမ်၏။ ကိလမတိ၊မင်းပန်း၏၊ပရိဒေ
ဝတိ၊မိငြော့၏။ ဥရက္ခာဋ္ဌိံ၊ ရင်ဘတ် တီးလျက်၊ ကန္ဓတိ၊ မြည်တမ်း၏။
သမ္မောဟံ၊တွေဝေခြင်းသို့၊ အာပဇ္ဇတိ၊ရောက်၏၊ဘိက္ခု၊ရဟန်း၊ ဧဝံ၊ခေါ။
ဤသို့လျှင်၊ ဗဟိဒ္ဓါ၊အပဖြစ်သောပရိက္ခာရာသည်၊ အသတိ၊ မရှိသော်၊ပရိ
တဿနာ၊တောင့်တခြင်းသည်၊ဟောတိ၊ဖြစ်၏။ ဣတိ၊ဤသို့၊အဝေါစ၊မိန့်
တော်မူ၏၊ဘန္တေ၊မြတ်စွာဘုရား၊ ဗဟိဒ္ဓါ၊အပဖြစ်သောပရိက္ခာရာသည်၊
အသတိ၊မရှိသော်၊ အပရိတဿနာ၊မတောင့်တခြင်းသည်၊ထိယာပန၊ဖြစ်
ရာသလော၊ ဣတိ၊ဤသို့၊ပုစ္ဆိံ၊မေးလျှောက်၏။ ဘိက္ခု၊ရဟန်း၊ထိယာ၊ဖြစ်
ရာ၏။ဣတိ၊ဤသို့၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အဝေါစ၊မိန့်တော်မူ၏။
ဘိက္ခု၊ရဟန်း၊ဣဝ၊ဤသာသနာထော်၌၊ဧကစ္စဿ၊အချို့သောသုအား၊မေ
ငါ့အား၊တံ၊ထိုကောင်းသောဆင်ယဉ်မြင်းယဉ်ရွှေငွေရတနာသည်၊ အဟု
ဝတ၊ရှိဘူး၏တကား၊မေ၊ငါ့အား၊ တံ၊ထိုကောင်းသော ဆင်ယဉ်မြင်းယဉ်
ရွှေငွေရတနာသည်။ နတ္ထိဝတ၊မရှိပြီတကား၊ တံ၊ ထိုရတနာသည်။ မေ၊ငါ့
အား၊ထိယာဝတ၊ဖြစ်ပြန်ရာ၏တကား၊ တံ၊ထိုရတနာကို၊ အဟံ၊ငါသည်။
နုလဘာမိဝတ၊လုံ့လမပြုဘဲနေမိခြင်းကြောင့်မရခဲ့တကား၊ ဣတိဝေံ၊ဤသို့
သောအကြံသည်၊ဟောတိ၊ဖြစ်၏။ သော၊ထိုအကြံရှိသောသူသည်။ နသော
စတိ၊မစိုးရိမ်၊နကိလမတိ၊မပင်ပန်း၊နပရိဒေဝတိ၊မမိငြော့၊ဥရက္ခာဋ္ဌိံ၊ရင်
ဘတ်တီးလျက်၊နကန္ဓတိ၊မမြည်တမ်း၊သမ္မောဟံ၊တွေဝေခြင်းသို့၊နအာပဇ္ဇ
တိ၊ မရောက်၊ဘိက္ခု၊ရဟန်း၊ ဧဝံ၊ခေါ။ဤသို့လျှင်၊ ဗဟိဒ္ဓါ၊ အပဖြစ်သော
ပရိက္ခာရာသည်၊အသတိ၊မရှိသော်၊အပရိတဿနာ၊မတောင့်တခြင်းသည်
ဟောတိ၊ဖြစ်၏။ဣတိ၊ဤသို့၊အဝေါစ၊မိန့်တော်မူ၏၊ဘန္တေ၊မြတ်စွာဘုရား၊
အတ္ထိတ္တိံ၊အတ္တတ္တခန္ဓာသည်၊ အသတိ၊မရှိသော်၊အပရိတဿနာ၊ မတောင့်
တခြင်းသည်၊ထိယာပန၊ဖြစ်ရာမည်ထော၊ဣတိ၊ဤသို့၊ပုစ္ဆိံ၊မေးလျှောက်
၏၊ဘိက္ခု၊ရဟန်း၊ထိယာ၊ဖြစ်ရာ၏။ ဣတိ၊ဤသို့၊ ဘဂဝါ၊မြတ်စွာဘုရား
သည်။ အဝေါစ၊မိန့်တော်မူ၏၊ဘိက္ခု၊ရဟန်း၊ ဣဝ၊ ဤသာသနာထော်၌၊

ကေတုဿ၊ အနဂါသောသုအား၊ ဧဝံဒိဗ္ဗိ၊ ဤသို့အယူရှိသည်။ ဟောတိ၊ ဖြစ်၏။
 ကိံဟောတိ၊ အဘယ်သို့ဖြစ်သနည်း။ သော၊ ထိုဒိဗ္ဗိသည်။ ကောကော၊ ထော
 ကမည်၏။ သော၊ စ၊ ထိုဒိဗ္ဗိသည်သည်။ အတ္တာ၊ အတ္တမည်၏။ သောအဟံ၊ ထို
 ငါသည်။ ပစ္စ၊ တမလွန်သောကသို့ရောက်၍၊ ဘဝိဿာမိ၊ ဖြစ်အံ့။ နိစ္စော၊ မြ
 သည်။ ဘဝိဿာ၊ မိဖြစ်အံ့၊ ရ၊ ဝေ၊ မညွတ်မြဲသည်။ ဘဝိဿာမိ၊ ဖြစ်အံ့။ သဿ
 တော၊ စင်စစ်မြဲသည်။ ဘဝိဿာမိ၊ ဖြစ်အံ့။ အဝိပရိတာမဓမ္မော၊ မဘောက်
 မပြန်သောသဘောရှိသည်။ ဘဝိဿာမိ၊ ဖြစ်အံ့။ သဿတိသမံ၊ မြေကြီးမြင့်
 မိရ်နေထိုက်နှင့်အတူ၊ တထေဝ၊ ထိုအတိုင်းတလဲလဲသာလျှင်၊ ဋ္ဌဿာမိ၊
 တည်အံ့။ ဣတိဧဝံဒိဗ္ဗိ၊ ဤသို့သောအယူရှိသည်။ ဟောတိ၊ ဖြစ်၏။ သောနရော
 ထိုမိစ္ဆာအယူရှိသောသူသည်။ သဗ္ဗေသံ၊ အလုံးပုံကုန်သော၊ ဒိဗ္ဗိဋ္ဌာနာမိဋ္ဌာန
 ပရိယုဋ္ဌာနာတိနိဝေသာနုဿယာနံ၊ ဒိဗ္ဗိဋ္ဌာနအမိဋ္ဌာန ပရိယုဋ္ဌာန အဘိန
 ဝေသအနုဿယာတိကို၊ သရုဏ္ဏာထာယ၊ ဖြတ်စိမ့်သောဌာထည်းကောင်း။
 သဗ္ဗသင်္ခါရသမထာယ၊ အလုံးစုံသောသင်္ခါရတို့၏ ငြိမ်းရာနိဗ္ဗာန်အလိုဌာ
 ထည်းကောင်း။ သဗ္ဗပပိပဗ္ဗိနိဿဂ္ဂါယ၊ အလုံးစုံသောဥပစိတို့ကိုစွန့်ရာအလို
 ဌာထည်းကောင်း။ တဏှက္ခယာယ၊ တဏှာ၏ ကုန်ရာနိဗ္ဗာန်သို့ ရောက်စိမ့်
 သောဌာ ထည်းကောင်း။ ဝိရာဂါယ၊ ရာဂ၏ကင်းရာ နိဗ္ဗာန်သို့ ရောက်စိမ့်
 သောဌာထည်းကောင်း။ နိရောဓယ၊ ရာဂ၏ချုပ်ရာနိဗ္ဗာန်သို့ ရောက်စိမ့်
 သောဌာထည်းကောင်း။ နိဗ္ဗာနာယ၊ တဆဲ့တပါးသောမီးတို့၏ငြိမ်းရာနိဗ္ဗာန်
 သို့ရောက်စိမ့်သောဌာ၊ ဓမ္မံ၊ တရားကို၊ ဧဒေသန္တဿ၊ ဟောတော်မူသော၊
 တထာဂတဿဝါ။ မြတ်စွာထူးအထံတော်မှလည်းကောင်း၊ တထာဂတ
 သာဂကဿဝါ။ မြတ်စွာထူး၏တပည့်သားအပေါင်းတို့၏ အထံမှလည်း
 ကောင်း၊ သုတာတိ၊ ကြား၏။ တဿ၊ ထိုမိစ္ဆာအယူရှိသောသူအား၊ ဧဝံ၊
 ဤသို့သောအကြံသည်။ ဟောတိ၊ ဖြစ်၏။ ကိံဟောတိ၊ အဘယ်သို့ဖြစ်သ
 နည်း။ အဿ၊ စင်စစ်၊ ဥစ္ဆိဋ္ဌိဋ္ဌာသာမိနာမ၊ ဖြတ်ရအံ့သည်တကား။ အဿ၊ စင်
 စစ်၊ ဝိနာသိသာမိနာမ၊ ဖျက်ရအံ့သည်တကား။ အဿ၊ စင်စစ်။ ဘဝိဿာမိ
 နာမ၊ မဖြစ်ရအံ့သည်တကား။ ဣတိဧဝံ၊ ဤသို့သောအကြံသည်။ ဟောတိ၊
 ဖြစ်၏။ သောနရော၊ ထိုမိစ္ဆာအယူရှိသောသူသည်။ သောစတိ၊ ပိုရိမ်း၏။
 ဘိသုမတိ၊ ပင်ပန်း၏။ ပရိဒေဝတိ၊ ငိုကြွေး၏။ ဥဒုက္ကာဋီ၊ ရင်ဘတ်တီးလျက်
 ကန္တတိ၊ မည်တမ်း၏။ သဗ္ဗေဟံ၊ တွေဝေခြင်းသို့၊ အာပဇ္ဇတိ၊ ရောက်၏။
 ဘိက္ခု၊ ရဟန်း၊ ဧဝံခေါ၊ ဤသို့လျှင်။ အတ္တတ္တံ၊ အတ္တတ္တခန္ဓာသည်။ အသတိ၊ မရှိ
 သော်၊ ပရိတဿနာ၊ တောင့်တခြင်းသည်။ ဟောတိ၊ ဖြစ်၏။ ဣတိ၊ ဤသို့။

အဝေါစ၊ မိန့်တော်မူ၏၊ ဘာကြောင့် မြတ်စွာဘုရား၊ အတ္တတ္တံ၊ အတ္တတ္တံ ခန္ဓာသည်၊ အသတိ၊ မရှိသော်၊ အပရိတဿနာ၊ မတောင့်တခြင်းသည်၊ ထိယာပန၊ ဖြစ်ရာပါမည်လော၊ ဣတိ၊ ဤသို့၊ ပုစ္ဆိ၊ မေးလျှောက်၏၊ ဘိက္ခု၊ ရဟန်း၊ ထိယာ၊ ဖြစ်ရာ၏၊ ဣတိ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အဝေါစ၊ မိန့်တော်မူ၏၊ ဘိက္ခု၊ ရဟန်း၊ ဣမ၊ ဤသာသနာတော်၌၊ ဧကစ္စဿ၊ အချို့သောလူအား၊ ဧဝံဒိဋ္ဌိ၊ ဤသို့အယူရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ကိံ ဟောတိ၊ အဘယ်သို့ဖြစ်သနည်း၊ သော၊ ထိုဒိဋ္ဌိသည်၊ လောကော၊ လောကမည်၏၊ သောစ၊ ထိုဒိဋ္ဌိသည်လည်း၊ အတ္တာ၊ အတ္တမည်၏၊ သောအဟံ၊ ထိုငါသည်၊ ပစ္စ၊ တမလွန်လောကသို့ရောက်၍၊ ဘဝိဿာမိ၊ ဖြစ်အံ့၊ နိစ္စော၊ မြသည်၊ ဘဝိဿာမိ၊ ဖြစ်အံ့၊ ရဝေါ၊ မချွတ်မြသည်၊ ဘဝိဿာမိ၊ ဖြစ်အံ့၊ သဿတော၊ စင်စစ်မြသည်၊ ဘဝိဿာမိ၊ ဖြစ်အံ့၊ အဝိပရိတာမဝေဗ္ဗာ၊ မဘောက် မပြန်သော သဘောရှိသည်၊ ဘဝိဿာမိ၊ ဖြစ်အံ့၊ သဿတိသမံ၊ မြေကြီးမြင့်ရိပ်နေလတို့နှင့်အတူ၊ တထေဝ၊ ထိုအတိုင်းတလဲလဲသာလျှင်၊ ဌဿာမိ၊ တည်အံ့၊ ဣတိ ဧဝံဒိဋ္ဌိ၊ ဤသို့သော အယူရှိသည်၊ ဟောတိ၊ ဖြစ်၏၊ သောနရော၊ ထိုမိစ္ဆာအယူရှိသောသူသည်၊ သဗ္ဗေသံ၊ အလုံးစုံကုန်သော၊ ဒိဋ္ဌိဌာနာ၊ မိဌာနပရိယုဋ္ဌာနာဘိနိဝေသာနုသယာနံ၊ ဒိဋ္ဌိဌာနအမိဌာနပရိယုဋ္ဌာနအဘိနိဝေသာနုသယတို့ကို၊ သရုတ္တိတာယ၊ ဖြတ်စိမ့်သောဌာ၊ သဗ္ဗသင်္ခါရသမထာယ၊ အလုံးစုံသောသင်္ခါရတို့၏ငြိမ်းရာနိဗ္ဗာန်အထို့၌၊ သဗ္ဗပဗိပဋိနိသာဂ္ဂါယ၊ အလုံးစုံသောဥပဗိတို့ကို စွန့်ရာအထို့၌၊ တဏှာက္ခယာယ၊ တဏှာ၏ကုန်ရာနိဗ္ဗာန်သို့ရောက်စေခြင်း၌၊ ဝိရာဂါယ၊ ရာဂ၏ကင်းရာနိဗ္ဗာန်သို့ ရောက်စိမ့်သော၌၊ နိရောဓာယ၊ ရာဂ၏ချုပ်ရာနိဗ္ဗာန်သို့ရောက်စိမ့်သော၌၊ နိဗ္ဗာနာယ၊ နိဗ္ဗာန်သို့ရောက်စေခြင်း၌၊ ဓမ္မံ၊ တရားကို၊ ဒေသေန္တဿ၊ ဟောတော်မူသော၊ တထာဂတဿ ဝါ၊ မြတ်စွာဘုရားအထံတော်မှလည်းကောင်း၊ တထာဂတဿ ဝကဿ ဝါ၊ မြတ်စွာဘုရား၏တပည့်သားတို့၏အထံမှလည်းကောင်း၊ သုဏ္ဍတိ၊ ကြားနာရ၏၊ တာ၊ ထိုမိစ္ဆာအယူရှိသောသူအား၊ ဧဝံ၊ ဤသို့သောအကြံသည်၊ နဟောတိ၊ မဖြစ်၊ ကိံ နဟောတိ၊ အဘယ်သို့မဖြစ်သနည်း၊ အဿု၊ စင်စစ်၊ ဥစ္ဆိဋ္ဌိဿာမိနာမ၊ ဖြတ်ရအံ့သည်ထကား၊ အဿု၊ စင်စစ်၊ ဝိနုသိဿ၊ ဝိနုမ၊ ပျက်ရအံ့သည် ထကား၊ အဿု၊ စင်စစ်၊ နဘဝိဿာမိနာမ၊ မဖြစ်ရအံ့သည်ထကား၊ ဣတိ ဧဝံ၊ ဤသို့သောအကြံသည်၊ ဟောတိ၊ ဖြစ်၏၊ သောနရော၊ ထိုမိစ္ဆာအယူရှိသောသူသည်၊ နသောစတိ၊ မပိုးရိပ်၊ နကိလမတိ၊ မပင်ပန်း၊ နပရိဒေဝတိ၊ မငိုကြွေး၊ ဥရတ္တာဋီ၊ ရင်ဘတ်တီးလျက်၊ နကန္ဓတိ၊

မမည်တမ်း၊ သမ္မောဟံ၊ တေဂေခြင်းသို့၊ နအာပဇ္ဇတိ၊ မရောက်၊ ဘိက္ခု၊
 ရဟန်း၊ ဇေဝေါ၊ ဤသို့လျှင်၊ အဇ္ဈတ္တံ၊ အဇ္ဈတ္တံ၊ နန္ဒာသည်၊ အသတိ၊ မရှိသော်၊
 အပရိဘဿနာ၊ ထောင့်တခြင်းမရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ဝိက္ခဝေ၊ ရဟန်း
 တို့၊ ပရိဂ္ဂဟိတော၊ ထိမ်းဆည်းအပ်သော၊ ယောပရိက္ခာရော၊ အကြင်ဗဟိဒ္ဓ
 ဖြစ်သောပရိက္ခာရာသည်၊ အဿု၊ စင်စစ်၊ နိစ္စော၊ မြသည်ဖြစ်၍၊ ခုဝေါ၊ မချွတ်
 မြသည်ဖြစ်၍၊ သဿတော၊ စင်စစ်မြသည်ဖြစ်၍၊ အဝိပရိတာမ ဝဇ္ဇော၊
 မဘောက်မပြန်သောသဘောရှိသည်ဖြစ်၍၊ သဿတိသမံ၊ မြေကြီးမြင့်မိရ
 နေ့ထတို့နှင့်အတူ၊ တဏေဝ၊ ထိုအတိုင်းအတန်တလဲလဲလျှင်၊ တိဋ္ဌေယျ၊
 တည်သည်ဖြစ်ရာ၏၊ တဗ္ဗပရိဂ္ဂဟံ၊ ထိုထိမ်းဆည်းအပ်သောဗဟိဒ္ဓဖြစ်သော
 ပရိက္ခာရာကိုဆည်း၊ ဝိညူ၊ ပညာရှိသောပုဂ္ဂိုလ်သည်၊ ပရိဂ္ဂေဗ္ဗယျ၊ အမြ
 တည်၏ဟုယူရာမည်ထား၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ယောပရိဂ္ဂယော၊ အကြင်
 ထိမ်းဆည်းအပ်သောဗဟိဒ္ဓဖြစ်သောပရိက္ခာရာသည်၊ နိစ္စော၊ မြသည်ဖြစ်၍၊
 ခုဝေါ၊ မချွတ်မြသည်ဖြစ်၍၊ သဿတော၊ စင်စစ်မြသည်ဖြစ်၍၊ အဝိပရိတာ
 မဝဇ္ဇော၊ ဘောက်ပြန်သောသဘောမရှိသည်ဖြစ်၍၊ သဿတိသမံ၊ မြေကြီး
 မြင့်မိရနေ့ထတို့နှင့်အတူ၊ တဏေဝ၊ ထိုအတိုင်းသာလျှင်၊ တိဋ္ဌေယျ၊ တည်
 ရာ၏၊ တုမှေ၊ သင်တို့သည်၊ တံပရိဂ္ဂဟံ၊ ထိုဗဟိဒ္ဓဖြစ်သောပရိက္ခာရာကို၊
 ပဿထနောသဿထနူ၊ မြင်ကြကုန်ထေသလော၊ ဣတိ၊ ဤသို့၊ ပုစ္ဆိ၊ မေး
 ထော်မူ၏၊ တန္တု၊ မြတ်စွာဘုရား၊ ဇေဝံ၊ ထိုဗဟိဒ္ဓဖြစ်သော ပရိက္ခာရာကို၊
 နောဟိပရိဂ္ဂေဗ္ဗယျ၊ အမြင်တည်၏ ဟုမယူရာသည်သာလျှင်တည်း၊ ဣ
 တိ၊ ဤသို့၊ အဝေါရံ၊ လျှောက်ကုန်၏၊ ဝိက္ခဝေ၊ ရဟန်းတို့၊ သာဓု၊ ကောင်း၏၊
 ဘိက္ခဝေ၊ ရဟန်းတို့၊ ဟောပရိဂ္ဂယော၊ အကြင်ထိမ်းဆည်း အပ်သော
 ဗဟိဒ္ဓဖြစ်သော ပရိက္ခာရာသည်တည်း၊ အဿု၊ စင်စစ်၊ နိစ္စော၊ မြသည်
 ဖြစ်၍၊ ခုဝေါ၊ မချွတ် မြသည်ဖြစ်၍၊ သဿတော၊ စင်စစ်မြသည် ဖြစ်၍၊
 အဝိပရိတာမဝဇ္ဇော၊ ဘောက်ပြန်သော သဘောမရှိသည်ဖြစ်၍၊ သဿတိ
 သမံ၊ မြေကြီးမြင့်မိရ နေ့ထတို့နှင့် အတူ၊ တဏေဝ၊ ထိုအတူသာလျှင်၊
 တိဋ္ဌေယျ၊ တည်ရာ၏၊ တံပရိဂ္ဂဟံ၊ ထိုမြေကြီး မြင့်မိရ နေ့ထ ကဲ့သို့အမြ
 တည်သောပရိက္ခာရာကို၊ အဟိ၊ ငါတုရားသည်တည်း၊ နသမနုပဿာမိ၊
 မြင်တော်မူ၊ တုမှေ၊ သင်တို့သည်တည်း၊ နပဿထ၊ မမြင်ကုန်၊ ဝိက္ခဝေ၊
 ရဟန်းတို့၊ အတ္တဝါဒုပါဒါနံ၊ အတ္တဝါဒုပါဒါနံကို၊ ဥပါဒိယတော၊ စွဲလမ်း
 သော၊ ယဿ၊ အကြင်ပုဂ္ဂိုလ်အား၊ သောကပရိဇေဝဗုဒ္ဓေဒါမနုဿပပါယာ
 ဝာ၊ မိုးရိမ်ခြင်းငိုကြွေးခြင်းဆင်းရဲခြင်းနှလုံးမသာယာခြင်းပင်ပန်းခြင်းတို့

သည်၊ နုဥပဇ္ဇေယျံ၊ မဖြစ်ကုန်ရာ၊ တံအတ္တဝါဒုပါဒါနံ၊ ထိုအတ္တဝါဒုပါဒါနံကို၊
 ဝိညူ၊ ပညာရှိသော၊ သော၊ ထိုပုဂ္ဂိုလ်သည်၊ ဥပါဒိယေထ၊ စွဲလမ်းရာမည်
 လော၊ ဘိက္ခဝေ၊ ရဟန်းတို့၊ အတ္တဝါဒုပါဒါနံ၊ အတ္တဝါဒုပါဒါနံကို၊ ဥပါဒိယ
 တော၊ စွဲလမ်းသော၊ ယဿ၊ အကြင်ပုဂ္ဂိုလ်အား၊ သောကပရိဒေဝဒုက္ခ
 ဒေါမနဿု ပါယာသာ၊ စိုးရိမ်ခြင်း၊ ဝိကြော၊ ဝိကြောခြင်း၊ ဆင်းရဲခြင်း၊ နှလုံးမသာ
 ယာခြင်းပင်ပန်းခြင်းတို့သည်၊ နုဥပဇ္ဇေယျံ၊ မဖြစ်ကုန်ရာ၊ တံအတ္တဝါဒုပါဒါ
 နံ၊ ထိုအတ္တဝါဒု ပါဒါနံကို၊ တုမှေ၊ သင်တို့သည်၊ ပဿထနော ပဿထနူ။
 မြင်ကြကုန်သလော၊ ဣတိ၊ ဤသို့၊ ပုစ္ဆိ၊ မေးတော်မူ၏၊ ဘန္တေ၊ မြတ်စွာ
 ဘုရား၊ ဧတံ၊ ထိုသောကစသော တရားမဖြစ်ကြောင်းဖြစ်သော အတ္တဝါဒု
 ပါဒါနံကို၊ နောဟိပဿာမ၊ အကျွန်ုပ်တို့မမြင်ပါကုန်သည် သာလျှင်တည်း၊
 ဣတိ၊ ဤသို့၊ အဝေါဝံ၊ ဝျှောက်ကြကုန်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ သာဓု၊
 ကောင်း၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ အတ္တဝါဒုပါဒါနံ၊ အတ္တဝါဒုပါဒါနံကို၊ ဥပါဒိ
 ယတော၊ စွဲလမ်းသော၊ ယဿ၊ အကြင်ပုဂ္ဂိုလ်အား၊ သောကပရိဒေဝဒုက္ခ
 ဒေါမနဿုပါယာသာ၊ စိုးရိမ်ခြင်း၊ ဝိကြော၊ ဝိကြောခြင်း၊ ဆင်းရဲခြင်း၊ နှလုံးမသာယာ
 ခြင်းပင်ပန်းခြင်းတို့သည်၊ နုဥပဇ္ဇေယျံ၊ မဖြစ်ကုန်ရာ၊ တံအတ္တဝါဒုပါဒါနံ၊
 ထိုအတ္တဝါဒုပါဒါနံကို၊ အဟံဝိ၊ ငါဘုရားသည်လည်း၊ နုဥပဇ္ဇေယျံ၊ မဖြစ်
 ကုန်ရာ၊ မြင်တော်မူ၊ တုမှေ၊ သင်တို့သည်လည်း၊ နုဥပဇ္ဇေယျံ၊ မဖြစ်ကုန်ရာ၊ ဘိက္ခဝေ၊
 ရဟန်းတို့၊ ဝိဗ္ဗိနိဿယံ၊ ဝိဗ္ဗိဟူသော မြီရာကို၊ နိဿယတော၊ မြီသော၊ ယဿ၊
 အကြင်သူအား၊ သောကပရိဒေဝ ဒုက္ခဒေါမနဿုပါယာသာ၊ စိုးရိမ်ခြင်း
 ဝိကြော၊ ဝိကြောခြင်း၊ ဆင်းရဲခြင်း၊ နှလုံးမသာယာခြင်းပင်ပန်းခြင်းတို့သည်၊ နုဥပဇ္ဇေ
 ယျံ၊ မဖြစ်ကုန်ရာ၊ တံအတ္တဝါဒုပါဒါနံ၊ ထိုအတ္တဝါဒုပါဒါနံကို၊ ဝိဗ္ဗိနိဿယံ၊
 ဝိဗ္ဗိဟူသော မြီရာကို၊ နိဿယတော၊ မြီသော၊ ယဿ၊ အကြင်သူအား၊ သောကပရိဒေဝဒုက္ခဒေါမနဿု
 ပါယာသာ၊ စိုးရိမ်ခြင်း၊ ဝိကြော၊ ဝိကြောခြင်း၊ ဆင်းရဲခြင်း၊ နှလုံးမသာယာခြင်းပင်ပန်း
 ခြင်းတို့သည်၊ နုဥပဇ္ဇေယျံ၊ မဖြစ်ကုန်ရာ၊ တံအတ္တဝါဒုပါဒါနံ၊ ထိုအတ္တဝါဒုပါဒါနံကို၊
 တုမှေ၊ သင်တို့သည်၊ ပဿထနော ပဿထနူ၊ မြင်ကြကုန်သလော၊ ဣတိ၊
 ဤသို့၊ ပုစ္ဆိ၊ မေးတော်မူ၏၊ ဘန္တေ၊ မြတ်စွာဘုရား၊ ဧတံ၊ ထိုသောကစသော
 တရား မဖြစ်ကြောင်း ဖြစ်သော ဝိဗ္ဗိဟူသော မြီရာကို၊ နောဟိပဿာမ၊
 အကျွန်ုပ်တို့ မမြင်ပါကုန်သည် သာလျှင်တည်း၊ ဣတိ၊ ဤသို့၊ အဝေါဝံ၊
 ဝျှောက်ကြကုန်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ သာဓု၊ ကောင်း၏။ ဘိက္ခဝေ၊ ရဟန်း
 တို့၊ ဝိဗ္ဗိနိဿယံ၊ ဝိဗ္ဗိဟူသော မြီရာကို၊ နိဿယတော၊ မြီသော၊ ယဿ။

အကြင်သူအား၊ သောကပရိဒေဝဒုက္ခဒေါမနုဿပါယာသာ၊ စိုးရိမ်ခြင်း
 ပိုကြွေးခြင်းဆင်းရဲခြင်းနှလုံးမသာယာခြင်းပင်ပန်းခြင်းတို့သည်၊ နဥပ္ပဇ္ဇ
 ယျ၊ မဖြစ်ကုန်ရာ၊ တံဒိဋ္ဌိနိဿယံ၊ ထိုဒိဋ္ဌိဟူသောမိရာကို၊ အတံဝိ၊ ငါတုရား
 သည်လည်း၊ နုဿမနုပဿာဋီ၊ မြင်ထော်မမူ၊ တုဗ္ဗေဝိ၊ သင်တို့သည်လည်း။
 နုပဿယ၊ မမြင်ကုန်၊ တိက္ခဝေ၊ ရဟန်းတို့၊ အတ္တနိဝါ၊ အတ္တန္တန္ဒေဟူသော
 အတ္တသည်မူလည်း၊ သတိ၊ ရှိသော်၊ ဣဒံ၊ ဤဗဟိဒ္ဓပရိက္ခရာသည်၊ မေ၊ ငါ၏။
 အတ္တနိယံ၊ ဥစ္စာတည်း၊ ဣတိဂဟဏံ၊ ဤသို့ယူခြင်းသည်၊ အဿ၊ ဖြစ်ရာ
 မည်လော၊ ဣတိ၊ ဤသို့၊ ပုစ္ဆိ၊ မေးတော်မူ၏။ ဘန္တေ၊ မြတ်စွာတုရား၊ ဧဝံ၊
 ဤမိန့်တော်မူတိုင်းဖြစ်ရာ၏။ ဣတိ၊ ဤသို့၊ အဝေါရံ၊ ငြောက်ကုန်၏။ ဘိက္ခဝေ၊
 ရဟန်းတို့၊ အတ္တနိယေဝါ၊ ဗဟိဒ္ဓဖြစ်သော ပရိက္ခရာဥစ္စာသည် မူလည်း၊
 သတိ၊ ရှိသော်၊ မေ၊ ငါ၏။ အတ္တ၊ ကိုယ်သည်၊ ဣမဿ၊ ဤဗဟိဒ္ဓပရိက္ခရာ၏။
 သာမိ၊ အရှင်တည်း၊ ဣတိဂဟဏံ၊ ဤသို့ယူခြင်းသည်၊ အဿ၊ ဖြစ်ရာမည်
 လော၊ ဣတိ၊ ဤသို့၊ ပုစ္ဆိ၊ မေးတော်မူ၏။ ဘန္တေ၊ မြတ်စွာတုရား၊ ဧဝံ၊ ဤမိန့်
 တော်မူတိုင်းဖြစ်ရာ၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ အတ္တနိယေဝါ၊ အတ္တနိယကို
 မူလည်း၊ သစ္စတော၊ ဟုတ်သောအားဖြင့် လည်းကောင်း၊ ထေတတော။
 မှန်သောအားဖြင့်လည်းကောင်း၊ အနုပလ ဟ္တမာနေ၊ ပညာဖြင့်ရှာ၍မရအပ်
 သည်ရှိသော်၊ သော၊ ထိုဒိဋ္ဌိဌာနသည်၊ လောကော၊ လောကမည်၏။ သောစ၊
 ထိုဒိဋ္ဌိဌာနသည်လည်း၊ အတ္တာ၊ အတ္တမည်၏။ သောအဟံ၊ ထိုငါသည်၊ ပစ္စ၊
 ထမလွန်လောကသို့ရောက်၍၊ ဘဝိဿာမိ၊ ဖြစ်အံ့၊ နိစ္စော၊ မြဲသည်၊ ရဝေါ၊
 မချွတ်မြဲသည်၊ သဿဘော၊ စင်စစ်မြဲသည်၊ အဝိပရိတာမဓမ္မော၊ မတောံ
 ပြန်သောသဘောရှိသည်၊ ဘဝိဿာမိ၊ ဖြစ်အံ့၊ သဿတိသမံ၊ မြေကြီးမြင့်
 မိရ်နေ့လတို့နှင့်အတူ၊ တထေဝ၊ ထိုအတိုင်း၊ တလဲလဲသာလျှင်၊ ဌဿာမိ၊
 ထည်အံ့၊ ဣတိ၊ ဤသို့၊ ယံဒိဋ္ဌိဌာနံ၊ အကြင်ဒိဋ္ဌိဌာနသည်လည်း၊ အတ္ထိ၊ ရှိ၏။
 ဘိက္ခဝေ၊ ရဟန်းတို့၊ အယံဗာလဓမ္မော၊ ဤသူယုတ်တို့၏အကျင့်ဖြစ်သော
 ဒိဋ္ဌိဌာနသည်၊ နုစကေဝလောပရိပူရော၊ အလုံးစုံမပြည့်စုံသလော၊ ဣတိ၊ ဤ
 သို့၊ ပုစ္ဆိ၊ မေးတော်မူ၏။ ဘန္တေ၊ မြတ်စွာတုရား၊ ဗာလဓမ္မော၊ ဤသူယုတ်တို့၏
 အကျင့်ဖြစ်သောဒိဋ္ဌိဌာနသည်၊ ကိပ္ပိ၊ အချို့သာလျှင်၊ ပရိပူရော၊ ပြည့်စုံသည်၊
 သိယာနောထိယာနု၊ ဖြစ်ရာသည်သာလျှင်တည်း။ ဘန္တေ၊ မြတ်စွာတုရား။
 ဟိ၊ အကြောင်းကို ပြဋ္ဌိအံ့၊ ကေဝလော၊ အလုံးစုံ ခြောက်ဆဲ့နှစ်ပါးသော၊
 ဗာလဓမ္မော၊ သူယုတ်တို့၏ အကျင့်ဖြစ်သောဒိဋ္ဌိဌာနသည်၊ ပရိပူရော၊ ပြည့်
 စုံ၏။ ဣတိ၊ ဤသို့၊ အဝေါရံ၊ ငြောက်ကုန်၏။ ဘိက္ခဝေ၊ ရဟန်းတို့။ တံဝစနံ၊

ထိုစကားကို၊ တုမှောင်သင်တို့သည်။ ကိမညထ၊ အဘယ်သို့ အောက်မေ့
ကုန်သနည်း။ ရူပံ၊ ရုပ်သည်။ နိစ္စံဝါ၊ မြဲသောသဘောရှိသလော၊ အနိစ္စံဝါ၊
မြဲသော သဘောမရှိသလော၊ ဣတိ၊ ဤသို့၊ ပုစ္ဆိ၊ မေးတော်မူ၏။ ဘန္တေ။
မြတ်စွာဘုရား၊ အနိစ္စံ မြဲသောသဘောမရှိ၊ ယံပနရူပံ၊ အကြင် ရုပ်သည်။
အနိစ္စံ၊ မြဲသော သဘောမရှိ၊ တံရူပံ၊ ထိုရုပ်သည်။ ဒုက္ခံဝါ၊ ဆင်းရဲခြင်း၏
အကြောင်းတည်းဖြစ်သလော၊ သုခံဝါ၊ ချမ်းသာခြင်း၏ အကြောင်းတည်း
ဖြစ်သလော၊ ဣတိ၊ ဤသို့၊ ပုစ္ဆိ၊ မေးတော်မူ၏။ ဘန္တေ။ မြတ်စွာဘုရား၊
ဒုက္ခံ၊ ဆင်းရဲခြင်း၏ အကြောင်းသာဖြစ်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ယံပန
ရူပံ၊ အကြင်ရုပ်သည်။ အနိစ္စံ၊ မမြဲသော သဘောရှိ၏။ ဒုက္ခံ၊ ဆင်းရဲခြင်း၏
အကြောင်းသာဖြစ်၏။ ဝိပရိတာမဓမ္မံ၊ ဘောက်ပြန်ထတ်သောသဘောရှိ၏။
တံရူပံ၊ ထိုရုပ်ကို၊ ဧဝံ၊ ဤရုပ်သည်။ မမ၊ ငါ၏။ သန္တကံ၊ ဥစ္စာတည်း။
ဧသော၊ ဤရုပ်သည်။ အဟံ၊ ငါသည်။ အတ္ထိ၊ ဖြစ်၏။ ဧသော၊ ဤရုပ်သည်။ မေ၊
ငါ၏။ အတ္တာ၊ ကိုယ်တည်း။ ဣတိ၊ ဤသို့။ သမနုပသယိတုံ၊ တဏှာမာနဒိဋ္ဌိတို့
ဖြင့်ရှုခြင်းငှါ၊ ကလ္လံနု၊ သင့်မည်လော၊ ဣတိ၊ ဤသို့၊ ပုစ္ဆိ၊ မေးတော်မူ၏။
ဘန္တေ။ မြတ်စွာဘုရား။ ဧဝံ၊ ဤရုပ်ကို၊ ဧဝံ၊ ဤမိန့်တော်မူသောအတိုင်း၊
သမနုပသယိတုံ၊ တဏှာမာနဒိဋ္ဌိတို့ဖြင့်ရှုခြင်းငှါ၊ နောဟိကလ္လံ၊ မသင့်၊ ဣတိ၊
ဤသို့။ အဝေါရံ၊ ဈေျာက်ကုန်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ တံဝစနံ၊ ထိုစကား
ကို၊ ကိမညထ၊ အဘယ်သို့အောင်မေ့ကုန်သနည်း။ ဝေဒနာ၊ ဝေဒနာသည်။ (ပ)။
သညာ၊ သညာသည်။ သင်္ခါရာ၊ သင်္ခါရတို့သည်။ ဝိညာတံ၊ ဝိညာဉ်သည်။
နိစ္စံဝါ၊ မြဲသောသဘောရှိသလော၊ အနိစ္စံဝါ၊ မမြဲသော သဘောရှိသလော၊
ဣတိ၊ ဤသို့၊ ပုစ္ဆိ၊ မေးတော်မူ၏။ ဘန္တေ။ မြတ်စွာဘုရား၊ အနိစ္စံ၊ မမြဲသော
သဘောရှိပါ၏။ ဣတိ၊ ဤသို့။ အဝေါရံ၊ ဈေျာက်ကုန်၏။ ယံပန၊ အကြင်ဝိညာဉ်
သည်။ အနိစ္စံ၊ မမြဲသောသဘောရှိ၏။ ဝိပရိတာမဓမ္မံ၊ ဘောက်ပြန်ထတ်သောသဘောရှိ၏။
ဒုက္ခံဝါ၊ ဆင်းရဲ
ခြင်း၏အကြောင်းတည်းဖြစ်သလော။ သုခံဝါ၊ ချမ်းသာခြင်း၏ အကြောင်း
တည်းဖြစ်သလော။ ဣတိ၊ ဤသို့၊ ပုစ္ဆိ၊ မေးတော်မူ၏။ ဘန္တေ။ မြတ်စွာဘုရား၊
ဒုက္ခံ၊ ဆင်းရဲခြင်း၏ အကြောင်းသာဖြစ်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ယံပန၊
အကြင်ဝိညာဉ်သည်။ အနိစ္စံ၊ မမြဲသောသဘောရှိ၏။ ဒုက္ခံ၊ ဆင်းရဲခြင်း၏
အကြောင်းဖြစ်၏။ ဝိပရိတာမဓမ္မံ၊ ဘောက်ပြန်ထတ်သောသဘောရှိ၏။ ယံ
ထိုဝိညာဉ်ကို၊ ဧဝံ၊ ဤဝိညာဉ်သည်။ မမ၊ ငါ၏။ သန္တကံ၊ ဥစ္စာတည်း။ ဧသော၊
ဤဝိညာဉ်သည်။ အဟံ၊ ငါသည်။ အတ္ထိ၊ ဖြစ်၏။ ဧသော၊ ဤဝိညာဉ်သည်။
မေ၊ ငါ၏။ အတ္တာ၊ ကိုယ်တည်း။ ဣတိ၊ ဤသို့။ သမနုပသယိတုံ၊ တဏှာမာနဒိဋ္ဌိ

တို့ဖြင့်ရှုခြင်းငှါ။ကလ္လံနု၊ သံဇုမည်လော၊ ဣတိ၊ ဤသို့၊ ပုတ္တိ၊ မေးတော်မူ၏။
 ဘန္တေ၊ မြတ်စွာဘုရား၊ တေဝစနံ၊ ထိုစကားသည်၊ နောဟိကလ္လံ၊ မသင့်၊
 ဘိက္ခဝေ၊ ရဟန်းတို့၊ တသ္မာ၊ ထိုကြောင့်၊ အတိတာနာဂတပစ္စုပ္ပန်၊ အတိတ်
 အနာဂတ်ပစ္စုပ္ပန်ကာလ၌ ဖြစ်သော၊ ယံကိပ္ပိ၊ အလုံးစုံသော၊ ရူပံ၊ ရုပ်သည်
 လည်းကောင်း၊ အတ္တတ္တံ၊ အတ္တတ္တသန္တာန်၌ဖြစ်သော၊ ယံကိပ္ပိ၊ အလုံးစုံသော၊
 ရူပံ၊ ရုပ်သည်လည်းကောင်း၊ ဗဟိဒ္ဓါ၊ ဗဟိဒ္ဓသန္တာန်၌ဖြစ်သော၊ ယံကိပ္ပိ၊
 အလုံးစုံသော၊ ရူပံ၊ ရုပ်သည်လည်းကောင်း၊ ဩဠာရိကံ၊ ဩဠာရိကဖြစ်
 သော၊ ယံကိပ္ပိ၊ အလုံးစုံသော၊ ရူပံ၊ ရုပ်သည် လည်းကောင်း၊ သုခုမံ၊
 ထိပ်မွေ့သော၊ ယံကိပ္ပိ၊ အလုံးစုံသော၊ ရူပံ၊ ရုပ်သည်လည်းကောင်း၊ ဟိနံ၊
 ယုတ်သော၊ ယံကိပ္ပိ၊ အလုံးစုံသော၊ ရူပံ၊ ရုပ်သည်လည်းကောင်း၊ ပဏီတံ၊
 မြတ်သော၊ ယံကိပ္ပိ၊ အလုံးစုံသော၊ ရူပံ၊ ရုပ်သည်လည်းကောင်း၊ ယံနုရေ
 ဝါ၊ အကြင်နုရေရုပ်သည်လည်းကောင်း၊ ယံသန္တိကေဝါ၊ အကြင်သန္တိကေ
 ရုပ်သည်လည်းကောင်း၊ အတ္ထိ၊ ရှိ၏၊ သဗ္ဗံ၊ အလုံးစုံသော၊ တေရူပံ၊ ထိုရုပ်
 အပေါင်းကို၊ ဧဝံ၊ ဤရုပ်အပေါင်းသည်၊ မမ၊ ငါ၏၊ နသန္တိကံ၊ ဥစ္စာမဟုတ်၊
 ဧသော၊ ဤရုပ်သည်၊ အဟံ၊ ငါသည်၊ နအတ္ထိ၊ မဖြစ်၊ ဧသော၊ ဤရုပ်သည်၊ မေ၊
 ငါ၏၊ နအတ္ထာ၊ ကိုယ်မဟုတ်၊ ဣတိ၊ ဤသို့၊ ယထာဘူတံ၊ ဟုတ်မှန်သည်
 အတိုင်း၊ သဗ္ဗပ္ပညာယ၊ ဝိပဿနာပညာဖြင့်၊ ဓဋ္ဌဗ္ဗံ၊ ရှုအပ်၏၊ ယာကာစိ၊
 ခပ်ထိမ်းသော၊ ဝေဒနာ၊ ဝေဒနာသည် လည်းကောင်း၊ (ပ)။ ယာကာစိ၊
 ခပ်ထိမ်းသော၊ သညာ၊ သညာသည်လည်းကောင်း၊ ယောကေစိ၊ ခပ်ထိမ်း
 ကုန်သော၊ သင်္ခါရာ၊ သင်္ခါရတို့ သည်လည်းကောင်း၊ အတိတာနာဂတ
 ပစ္စုပ္ပန်၊ အတိတ်အနာဂတ်ပစ္စုပ္ပန်ဖြစ်သော၊ ယံကိပ္ပိ၊ အလုံးစုံသော၊ ဝိညာ
 တံ၊ ဝိညာဉ်သည်လည်းကောင်း၊ အတ္တတ္တံ၊ အတ္တတ္တသန္တာန်၌ဖြစ်သော၊ ယံ
 ကိပ္ပိ၊ အလုံးစုံသော၊ ဝိညာတံ၊ ဝိညာဉ်သည်လည်းကောင်း၊ ဗဟိဒ္ဓါ၊ ဗဟိဒ္ဓ
 သန္တာန်၌ဖြစ်သော၊ ယံကိပ္ပိ၊ အလုံးစုံသော၊ ဝိညာတံ၊ ဝိညာဉ်သည်လည်း
 ကောင်း၊ ဩဠာရိကံ၊ ဩဠာရိကဖြစ်သော၊ ယံကိပ္ပိ၊ အလုံးစုံသော၊ ဝိညာတံ
 ဝါ၊ ဝိညာဉ်သည်လည်းကောင်း၊ သုခုမံ၊ သုခုမဖြစ်သော၊ ယံကိပ္ပိ၊ အလုံးစုံ
 သော၊ ဝိညာတံ၊ ဝိညာဉ်သည် လည်းကောင်း၊ ဟိနံ၊ ဟိနဖြစ်သော၊ ယံ
 ကိပ္ပိ၊ အလုံးစုံသော၊ ဝိညာတံ၊ ဝိညာဉ်သည်လည်းကောင်း၊ ပဏီတံ၊ ပဏီ
 ဖြစ်သော၊ ယံကိပ္ပိ၊ အလုံးစုံသော၊ ဝိညာတံ၊ ဝိညာဉ်သည်လည်းကောင်း၊
 ယံနုရေဝါ၊ အကြင်နုရေသည်လည်းကောင်း၊ ယံသန္တိကေဝါ၊ အကြင်သန္တိ
 ကေသည်လည်းကောင်း၊ အတ္ထိ၊ ရှိ၏၊ သဗ္ဗံ၊ အလုံးစုံသော၊ တေဝိညာတံ၊

ထိုဝိညာဉ်ကို၊ ဧတံ၊ ဤဝိညာဉ်သည်။ မမ၊ ငါ၏။ နသန္တကံ၊ ဥစ္စာမဟုတ်။
 ဒေသာ၊ ဤဝိညာဉ်သည်။ အဟံ၊ ငါသည်။ နအတ္ထံ၊ မဖြစ်။ ဒေသာ၊ ဤ
 ဝိညာဉ်သည်။ မေ၊ ငါ၏။ နအတ္တာ၊ ကိုယ်မဟုတ်။ ဣတိဧင်၊ ဤသို့။ ယထာ
 ဘုတံ၊ ဟုတ်မှန်သည်။ အတိဝ်၊ သဗ္ဗပ္ပညာယ။ ဝိပဿနာ ပညာဖြင့်၊ ဒဋ္ဌဗ္ဗံ၊
 ရှုအပ်၏။ တိက္ခဝံ၊ ရဟန်းတို့။ ဧဝံ၊ ဤသို့ ဆိုခဲ့ပြီးသောနည်းဖြင့်။ ပဿံ
 ပဿန္တော၊ ရှုသော၊ သုတဝါ။ အကြားအမြင်ရှိသော၊ အရိယသောဝကော၊ အရိ
 ယာသာဝကသည်။ ဂူပတ္ထိံ၊ ရူပက္ခန္ဓာ၌လည်း။ နိဗ္ဗိန္ဒတိ၊ ပြီးငွေ၏။ ဝေဒနာ
 ယဝိ၊ ဝေဒနာ၌လည်း။ နိဗ္ဗိန္ဒတိ၊ ပြီးငွေ၏။ သညာယဝိ၊ သညာ၌လည်း။ နိဗ္ဗိန္ဒ
 တိ၊ ပြီးငွေ၏။ သင်္ခါရေသုဝိ၊ သင်္ခါရတို့၌လည်း။ နိဗ္ဗိန္ဒတိ၊ ပြီးငွေ၏။ ဝိညာ
 ဏတ္ထိံ၊ ဝိညာဉ်၌လည်း။ နိဗ္ဗိန္ဒတိ၊ ပြီးငွေ၏။ နိဗ္ဗိန္ဒာ၊ ပြီးငွေခြင်းကြောင့်၊
 ဝိရဇ္ဇတိ၊ ထပ်ခြင်းကင်း၏။ ဝိရာဂါ၊ တပ်ခြင်းကင်းခြင်းကြောင့်၊ ဝိရဇ္ဈတိ၊ ကိ
 လေသာမှလွတ်၏။ ဝိရတ္တတ္ထိံ၊ ကိလေသာမှလွတ်ပြီးသည်၌၊ ဝိရတ္တော၊ ကိ
 လေသာမှလွတ်ပြီးသည်။ အမှိ၊ ဖြစ်၏။ ဣတိ၊ ဤသို့။ ဥာတံ၊ ပစ္စဝေက္ခနာဥာဏ
 သည်။ ဟောတိ၊ ဖြစ်၏။ ဇာတိ၊ ပဋိသန္ဓေနေခြင်းသည်။ ဝိတာ၊ ကုန်ပြီ။ ဗြဟ္မ
 စရိယံ၊ မြတ်သော အကျင့်ကို။ ဝုသိတံ၊ သုံးအပ်ပြီ။ ကရဏီယံ၊ ပြုအပ်သော
 ကိစ္စကို။ ကတံ၊ ပြုအပ်ပြီ။ ဣတ္ထတ္တာယ၊ တဆဲ့ခြောက်ပါးသောမဂ်ကိစ္စအလို
 ဌာ၊ အပရံ၊ အလွန်၊ နတ္ထိ၊ ပြုသွယ်ကိစ္စမရှိပြီ။ ဣတိ၊ ဤသို့။ ပဇာနာတိ၊ သိ၏။
 တိက္ခဝေ၊ ရဟန်းတို့အယံဘိက္ခု၊ ဤသို့သောရဟန်းကို။ ဥက္ခိတ္တပလိဗော
 ဣတိပိ၊ ဖွင့်ထွက်အပ်ပြီးသော အဝိဇ္ဇာဟူသော တံခါးကျပ်မင်းတုန်းရှိသော
 ရဟန်းဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏။ သံကိတ္တပရိက္ခောဣတိပိ၊ ကောင်းစွာဖျက်
 ဆီးအပ်သောအတိသင်္ခါရဟူသောကျုံးရှိသောရဟန်းဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်
 ၏။ အတ္ထု၊ ငွေထိကောဣတိပိ၊ ကောင်းစွာနှုတ်အပ်ပြီးသော တဏှာတည်းဟူ
 သောတံခါးတိုင်ရှိသောရဟန်းဟူ၍လည်း၊ ဝုစ္စတိ၊ ဆိုအပ်၏။ နိရဂ္ဂဇ္ဇောဣတိ
 ပိ၊ ကောင်းစွာဖွင့်အပ်ပြီးသောဩရတ္ထာဂိယသံယောဇဉ်ဟူသောတံခါးရှက်
 ရှိသောရဟန်းဟူ၍လည်း၊ ဝုစ္စတိ၊ ဆိုအပ်၏။ ပန္နုဇဇော၊ ထည်းချအပ်ပြီးသော
 မာနဟူသောတံခွန်ရှိသော၊ ပန္နတာရော၊ ချအပ်ပြီးသောခန္ဓာ ကိလေသာ
 အတိသင်္ခါရကာမဂုဏ်ဟူသောလေးပါးသော ဝန်ရှိသော၊ ဝိသံယုတ္တော၊
 ကင်းပြီးသောလေးပါးသောအာဂကင်းပြီးသောအလုံးစုံသောကိလေသာ
 ရှိသော၊ အရိယောဣတိပိ၊ အပြစ်မရှိသောရဟန်းဟူ၍လည်း၊ ဝုစ္စတိ၊ ဆိုအပ်
 ၏။ တိက္ခဝေ၊ ရဟန်းကို။ ကထဉ္စ၊ အတယ်သို့သျှင်၊ တိက္ခု၊ ရဟန်းသည်။
 ဥက္ခိတ္တပလိဗော၊ ခွါနှုတ်အပ်ပြီးသောအဝိဇ္ဇာဟူသော တံခါးကျပ်ရှိသည်။

ဟောတိ၊ ဖြစ်သနည်း၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဣဓာသသံနေ၊ ဤသာသနာတော်
 ဌ၊ ဘိက္ခုနေ၊ ရဟန်းအား၊ အဝိဇ္ဇာ၊ အဝိဇ္ဇာသည်၊ ပဟိနာ၊ ပယ်အပ်သည်၊
 ဟောတိ၊ ဖြစ်၏။ ဥဒ္ဓိန္ဒူမူဃာ၊ ဖြတ်အပ်ပြီးသော အဝိဇ္ဇာဟူသော အမြစ်
 ရှိသည်။ တာထာဝတ္ထုကထာ၊ ထန်းပင်၏ တည်ရာကဲ့သို့ ပြုအပ်သည်။ အန
 ဘာဝံကထာ၊ တထန်မဖြစ်ခြင်းကို ပြုအပ်သည်။ အာယတိံ၊ နောင်အခါ၌၊
 အနုပ္ပါဒဓမ္မော၊ တဘန်မဖြစ်ခြင်းသဘောရှိသည်။ ဟောတိ၊ ဖြစ်၏။ ဘိက္ခုဝေ၊
 ရဟန်းတို့၊ ဧဝံခေါ၊ ဤသို့လျှင်၊ ဘိက္ခု၊ ရဟန်းသည်။ ဥက္ခိတ္တပထိစော၊
 ခွဲနှုတ်အပ်ပြီးသော အဝိဇ္ဇာဟူသော တံခါးကျဉ်ရှိသည်။ ဟောတိ၊ ဖြစ်၏။
 ဘိက္ခုဝေ၊ ရဟန်းတို့၊ ကထဉ္စ၊ အဘယ်သို့လျှင်၊ ဘိက္ခု၊ ရဟန်းသည်။
 သံကိဏ္ဍပရိက္ခာ၊ ကောင်းစွာ ပျက်ဆီးအပ်သော အဘိသင်္ခါရဟူသော
 ကျုံးရှိသည်။ ဟောတိ၊ ဖြစ်သနည်း၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဣဓ၊ ဤသာသနာ
 တော်၌၊ ဘိက္ခုနေ၊ ရဟန်းအား၊ ပေါနေ၊ ဟိကော၊ တဝသစ်ကို ပေးတတ်
 သော၊ ဇာတိသံသာဓရာ၊ ဇာတိ၏အဘန်လဲလဲဖြစ်ခြင်း ကျင်လည်ခြင်း
 သည်၊ ပဟိနာ၊ ပယ်အပ်ပြီးသည်။ ဟောတိ၊ ဖြစ်၏။ ဥဒ္ဓိန္ဒူမူဃော၊ ဖြတ်အပ်
 ပြီးသော အမြစ်ရှိသည်။ တာထာဝတ္ထုကထော၊ ထန်းပင်၏ တည်ရာကဲ့သို့
 ပြုအပ်သည်။ အနဘာဝံကထော၊ တဘန်မဖြစ်ခြင်းကို ပြုအပ်သည်။ အာယ
 တိံ၊ နောင်အခါ၌၊ အနုပ္ပါဒဓမ္မော၊ တဘန်မဖြစ်ခြင်းသဘောရှိသည်။ ဟောတိ
 ဖြစ်၏။ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဧဝံခေါ၊ ဤသို့လျှင်၊ ဘိက္ခု၊ ရဟန်းသည်။
 သံကိဏ္ဍပရိက္ခာဓရာ၊ ကောင်းစွာပျက်ဆီးအပ်သော အဘိသင်္ခါရဟူသော
 ကျုံးရှိသည်။ ဟောတိ၊ ဖြစ်၏။ ဘိက္ခုဝေ၊ ရဟန်းတို့၊ ကထဉ္စ၊ အဘယ်သို့
 လျှင်၊ ဘိက္ခု၊ ရဟန်းသည်။ အတ္တုဠေထိကော၊ ကောင်းစွာ နှုတ်အပ်ပြီးသော
 တဏှာဟူသော တံခါးတိုင်ရှိသည်။ ဟောတိ၊ ဖြစ်သနည်း၊ ဘိက္ခုဝေ၊ ရဟန်း
 တို့၊ ဣဓ၊ ဤသာသနာတော်၌၊ ဘိက္ခုနေ၊ ရဟန်းအား၊ တဏှာ၊ ဝင်္ဂိုဏ်အ
 ကြောင်းဖြစ်သော တဏှာသည်။ ပဟိနာ၊ ပယ်အပ်သည်။ ဟောတိ၊ ဖြစ်၏။
 ဥဒ္ဓိန္ဒူမူဃော၊ ဖြတ်အပ်ပြီးသော အမြစ်ရှိသည်။ တာထာဝတ္ထုကထာ၊ ထန်းပင်
 ၏ တည်ရာကဲ့သို့ ပြုအပ်သည်။ အနဘာဝံကထာ၊ တဘန်မဖြစ်ခြင်းကို ပြုအပ်
 သည်။ အာယတိံ၊ နောင်အခါ၌၊ အနုပ္ပါဒဓမ္မော၊ မဖြစ်ခြင်း သဘောရှိသည်။
 ဟောတိ၊ ဖြစ်၏။ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဧဝံခေါ၊ ဤသို့လျှင်၊ ဘိက္ခု၊ ရဟန်း
 သည်။ အတ္တုဠေထိကော၊ ကောင်းစွာ နှုတ်အပ်ပြီးသော တဏှာဟူသော
 တံခါးတိုင်ရှိသည်။ ဟောတိ၊ ဖြစ်၏။ ဘိက္ခုဝေ၊ ရဟန်းတို့၊ ကထဉ္စ၊ အဘယ်သို့
 လျှင်၊ ဘိက္ခု၊ ရဟန်းသည်။ နိရဂ္ဂဓမ္မော၊ ကောင်းစွာ ဖွင့်အပ်ပြီးသော ဩရက္ခ

ဂိယသံယောဇဉ်ဟူသောတံခါးရွက်ရှိသည်။ ဟောတိ၊ ဖြစ်သနည်း၊ ဘိက္ခု
 ဝေ၊ ရဟန်းတို့၊ ဣဓ၊ ဤသာသနာထေဝံ၌၊ ဘိက္ခုနော၊ ရဟန်းအား၊ ပဉ္စ၊ ငါးပါး
 ကုန်သော၊ ဩရေန္တာဂိယာနိ၊ ကာမဘုံ၌ပဋိသန္ဓေကို ဖြစ်စေထံတံ့ကုန်သော၊
 သံယောဇနာနိ၊ သံယောဇဉ်တို့သည်၊ ပဟိနာနိ၊ ပယ်အပ် ကုန်သည်၊
 ဟောန္တိ၊ ဖြစ်ကုန်၏၊ ဥန္တိန္နမူလောနိ၊ ဖြတ်အပ်ပြီးသော အမြစ်ရှိကုန်သည်၊
 တာဏာဝတ္ထုကတောနိ၊ ထန်းပင်၏တည်ရာကဲ့သို့ပြုအပ်ကုန်သည်၊ အနဘာဝံ
 ကတောနိ၊ တဘန်မဖြစ်ခြင်းကိုပြုအပ်ကုန်သည်၊ အာယတိံ၊ နောင်အခါ၌၊
 အနုပ္ပါဒေဓမ္မာနိ၊ တဘန်မဖြစ်ခြင်းသဘောရှိကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊
 ဘိက္ခုဝေ၊ ရဟန်းတို့၊ ဧဝံ၊ ဤသို့လျှင်၊ ဘိက္ခု၊ ရဟန်းသည်၊ နိဂဂ္ဂေဿ၊
 ကောင်းစွာဖွင့်အပ်ပြီးသော ဩရေန္တာဂိယသံယောဇဉ်ဟူသော တံခါးရွက်
 ရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ကတဉ္စ၊ အဘယ်သို့လျှင်၊
 ဘိက္ခု၊ ရဟန်းသည်၊ အဂိယော၊ ကိလေသာမရှိ စင်ကြယ်သည်၊ ပန္နဒ္ဓဇော၊
 ထည်းချအပ်ပြီးသော မာနဟူသော တံခွန်ရှိသည်၊ ပန္နဘာရော၊ ချအပ်ပြီး
 သောလေးပါးသောဝန်ရှိသည်၊ ဝိသံယုက္ခော၊ ကင်းပြီးသော လေးပါးသော
 ယောဂကင်းပြီးသော အလုံးစုံသော ကိလေသာရှိသည်၊ ဟောတိ၊ ဖြစ်သ
 နည်း၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဣဓ၊ ဤသာသနာထေဝံ၌၊ ဘိက္ခုနော၊ ရဟန်းအား
 အတ္ထိမာနော၊ ရုပ်၌ငါဟူသောမာနသည်၊ ပဟိနော၊ ပယ်အပ်သည်၊ ဟောတိ၊
 ဖြစ်၏၊ ဥန္တိန္နမူလော၊ ဖြတ်အပ်ပြီးသော အမြစ်ရှိသည်၊ တာဏာဝတ္ထု
 ကတော၊ ထန်းပင်၏တည်ရာကဲ့သို့ပြုအပ်သည်၊ အနဘာဝံကတော၊ တဘန်
 မဖြစ်ခြင်းကိုပြုအပ်သည်၊ အာယတိံ၊ နောင်အခါ၌၊ အနုပ္ပါဒေဓမ္မာ၊ တဘန်
 မဖြစ်ခြင်းသဘောရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဧဝံ၊
 ဤသို့လျှင်၊ ဘိက္ခု၊ ရဟန်းသည်၊ အဂိယော၊ ကိလေသာမရှိ စင်ကြယ်သည်၊
 ပန္နဒ္ဓဇော၊ ထည်းချအပ်ပြီးသော မာနဟူသော တံခွန်ရှိသည်၊ ပန္နဘာရော၊
 ချအပ်ပြီးသော လေးပါးသော ဝန်ရှိသည်၊ ဝိသံယုက္ခော၊ ကင်းပြီးသော
 လေးပါးသော ယောဂကင်းပြီးသော အလုံးစုံသော ကိလေသာ ရှိသည်၊
 ဟောတိ၊ ဖြစ်၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ခေါ၊ စင်စစ်၊ ဝိရတ္တစိတ္တံ၊ လွတ်ပြီး
 သောစိတ်ရှိသော၊ ဘိက္ခု၊ ရဟန်းကို၊ သန္တန္ဓာ၊ ထိကြားနှင့်ထကွကုန်သော၊
 သဗြဟ္မကာ၊ ဗြဟ္မာနှင့်ထကွကုန်သော၊ သပဇာပတိကာ၊ မာဂ်နတ်သားနှင့်
 ထံကွကုန်သော၊ ဒေဝါ၊ နတ်တို့သည်၊ အန္ဓသံအန္ဓေသန္တာ၊ ရှာကုန်သည်ရှိ
 သော၊ တထာဂတဿ၊ မြတ်သော ရဟန္တာပုဂ္ဂိုလ်၏၊ ဝိညာထံ၊ ဝိညာဉ်
 သည်၊ ဣဒံ၊ ဤမည်သည်ကို၊ နိသဝိတံ၊ မြစ်၏၊ ဣတိ၊ ဤသို့၊ နာမိဂစ္ဆန္တိ၊ မထိ

ကုန်၊ တံပိညာဏံ၊ ထိုပိညာဉ်ကို၊ ကိဿပောတု။ အဘယ်အကြောင်း
 ကြောင့်၊ နာမိဂစ္ဆန္တိ။ မသိနိုင်ကုန်သနည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဒိဋ္ဌေဝဓမ္မေ၊
 မျက်မှောက်သောကိုယ်၏ အဖြစ်၌ပင်လျှင်၊ တထာဂတံ၊ ထင်ရှားရှိသော
 ရဟန္တာကို၊ အနုပိဇ္ဇောတိ၊ ထင်ရှားမရှိဟူ၍၊ အဟံ၊ ငါတုရားသည်၊ ဝဒါမိ၊
 ဟောတော်မူ၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ခေါ၊ စင်စစ်၊ ဧဝံ၊ ဤသို့၊ ယုတော်
 မူလေ့ရှိသော၊ ဧဝံ၊ အကွာယံ၊ ဤသို့ ဟောတော် မူလေ့ရှိသော၊ ဝံ၊ ငါ့ကို၊
 ဧကေ၊ အချို့ကုန်သော၊ သမဏဗြာဟ္မဏာ၊ ရဟန်းပုဂ္ဂိုလ်တို့သည်၊ အသတာ
 အသန္တေန၊ ထင်ရှားမရှိသော၊ တုတ္ထာတုတ္ထေန၊ အချည်းနှီးသော၊ အဘူတေန၊
 မဟုတ်မမှန်သော၊ ရသာဝါဒေန၊ ရသာဝါဒဖြင့်၊ အတ္တစိက္ခန္တိ၊ စွပ်စွဲ
 ကုန်၏၊ ကိံ၊ အတ္တစိက္ခန္တိ၊ အဘယ်သို့စွပ်စွဲ ကုန်သနည်း၊ သမဏော
 ဂေါတမော၊ ရဟန်းဂေါတမသည်၊ ဝေနယိကော၊ သတ္တဝါတို့ကို ပျက်ဆီး
 တတ်၏၊ သတောသန္တဿ၊ ထင်ရှားရှိသော၊ သတ္တဿ၊ သတ္တဝါ၏၊ ဥစ္ဆေဒံ၊
 ပြတ်ခြင်းကို ထည်းကောင်း၊ ဝိနာသံ၊ ပျက်ခြင်းကို ထည်းကောင်း၊ ဝိဘာဝံ၊
 ယုတ်ခြင်းကို ထည်းကောင်း၊ ပညာပေတိ၊ ပညတ်၏၊ ဣတိ၊ ဤသို့၊ အတ္တ
 စိက္ခန္တိ၊ စွပ်စွဲကုန်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ယထာစယေန ကာရဏေန၊
 အကြင်သို့သော အကြောင်းဖြင့်လည်း၊ အဟံ၊ ငါတုရားသည်၊ နသတ္တ ဝိနာယ
 ကော၊ သတ္တဝါတို့ကို မပျက်ဆီးတတ်၊ ယထာစယေန ကာရဏေန၊ အကြင်
 သို့သော အကြောင်းဖြင့်လည်း၊ သတ္တဝိနာသံ၊ သတ္တဝါတို့၏ ပျက်စီးခြင်း
 ကို၊ နဝဒါမိ၊ ဟောတော်မူ၊ တထာစေန ကာရဏေန၊ ထိုသို့သော
 အကြောင်းဖြင့်၊ ဝံ၊ ငါ့ကို၊ ဘောဇ္ဇော၊ အရှင် ဖြစ်ကုန်သော၊ ထေသမဏ
 ဗြာဟ္မဏာ၊ ထိုရဟန်း ပုဂ္ဂိုလ်တို့သည်၊ အသတာ အသန္တေန၊ ထင်ရှား
 မရှိသော၊ တုတ္ထာ တုတ္ထေန၊ အချည်းနှီးသော၊ အဘူတေန၊ မဟုတ်မမှန်
 သော၊ ရသာဝါဒေန၊ ရသာဝါဒဖြင့်၊ အတ္တစိက္ခန္တိ၊ စွပ်စွဲကုန်၏၊ ကိံ၊ အတ္တ
 စိက္ခန္တိ၊ အဘယ်သို့စွပ်စွဲကုန်သနည်း၊ သမဏော ဂေါတမော၊ ရဟန်းဂေါ
 တမသည်၊ ဝေနယိကော၊ သတ္တဝါတို့ကို ပျက်ဆီး တတ်၏၊ သတော
 သန္တဿ၊ ထင်ရှားရှိသော၊ သတ္တဿ၊ သတ္တဝါ၏၊ ဥစ္ဆေဒံ၊ ပြတ်ခြင်းကို
 ထည်းကောင်း၊ ဝိနာသံ၊ ပျက်ခြင်းကို ထည်းကောင်း၊ ဝိဘာဝံ၊ ယုတ်ခြင်း
 ကို ထည်းကောင်း၊ ပညာပေတိ၊ ပညတ်၏၊ ဣတိ၊ ဤသို့၊ အတ္တ စိက္ခန္တိ၊
 စွပ်စွဲကုန်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ အဟံ၊ ငါသည်၊ ပုဗ္ဗေ၊ ဂြေ၊ ဗောဓိမဏ္ဍိုင်
 ၌ ထည်းကောင်း၊ ဧတရဟိစ၊ ဓမ္မဒေသနာအခါ၌ ထည်းကောင်း၊ ဒုက္ခဗ္ဗေ
 ဝ၊ ဒုက္ခသစ္စာကို ထည်းကောင်း၊ ဒုက္ခဿ၊ ဒုက္ခသစ္စာ၏၊ နိရောဓဗ္ဗေ၊ ချုပ်ရာ

နိရောဓ သစ္စာကို ထည်းကောင်း၊ ပညာပေမိ၊ ပညတ် တော်မူ၏။ ဘိက္ခု
 ဝေ၊ ရဟန်းတို့၊ ထကြ၊ ထိုလေးပါးသောသစ္စာကို၊ ပကာသနော၊ ပြုထော်မူ
 သော အခါ၌၊ ပရေ၊ သစ္စာလေးပါးတို့ကိုမထိသောပုဂ္ဂိုလ်တို့သည်၊ ထထာ
 ဂထံ၊ မြတ်စွာ ဘုရားကို၊ စေသက္ကရာဇ္ဇိ၊ အကယ်၍ ဆဲရေးကုန်အံ့။
 စေသရိ ဘာသန္တိ၊ အကယ်၍ နှုတ်ဖြင့် ရေရွတ် ကုန်အံ့၊ စေရောသေန္တိ၊
 အကယ်၍ ချုတ်ချယ်ကုန်အံ့၊ စေပိဟေသန္တိ၊ အကယ်၍ ဆင်းရဲစေကုန်
 အံ့၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ထကြ၊ ထိုဆဲရေးခြင်းစသည်တို့၌၊ ထထာဂထဿ၊
 မြတ်စွာဘုရားအား၊ အာစာထော၊ အမျက်ဒေါသသည်၊ နဟောတိ၊ မဖြစ်၊
 အပ္ပစ္စယော၊ နှလုံးမသာယာခြင်းသည်၊ နဟောတိ၊ မဖြစ်၊ စေတသော၊ စိတ်
 ၏၊ အနုဘိရန္တိ၊ မနှစ်သက်ခြင်းသည်၊ နဟောတိ၊ မဖြစ်၊ ဘိက္ခုဝေ၊ ရဟန်း
 တို့၊ ထကြ၊ ထိုသစ္စာ လေးပါးကို ပြုသောအခါ၌၊ ပရေ၊ သစ္စာလေးပါးကို
 သိခြင်းငှါစွမ်းနိုင်သော ပုဂ္ဂိုလ်တို့သည်၊ ထထာဂထံ၊ မြတ်စွာဘုရားကို၊
 စေသက္ကရာဇ္ဇိ၊ အကယ်၍အရိအသေပြုကုန်အံ့၊ စေရုံကရောန္တိ၊ အကယ်
 ၍အလေးပြုကုန်အံ့၊ စေမာနေန္တိ၊ အကယ်၍ မြတ်နိုးကုန်အံ့၊ စေပူဇေန္တိ၊
 အကယ်၍ပူဇော်ကုန်အံ့၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ထကြ၊ ထိုသို့ပူဇော်ခြင်း
 တို့၌၊ ထထာဂထဿ၊ မြတ်စွာဘုရားအား၊ အာနန္ဒော၊ နှစ်သက်ခြင်းသည်။
 နဟောတိ၊ မဖြစ်၊ သောမနဿံ၊ ဝမ်းမြောက်ခြင်းသည်၊ နဟောတိ၊ မဖြစ်၊ စေ
 တသော၊ စိတ်၏၊ ဥပ္ပဝိတတ္ထံ၊ ပေါ်သည်၏ အဖြစ်သည်၊ နဟောတိ၊ မဖြစ်၊
 ဘိက္ခုဝေ၊ ရဟန်းတို့၊ ထကြ၊ ထိုသစ္စာလေးပါးတို့ကိုပြုထော်မူသောအခါ၌၊
 ပရေဝါ၊ သစ္စာလေးပါးတရားတို့ကို သိခြင်းငှါစွမ်းနိုင်သောသူတို့သည်မူ
 ထည်း၊ ထထာဂထံ၊ မြတ်စွာဘုရားကို၊ စေသက္ကရာဇ္ဇိ၊ အကယ်၍ အရိအ
 သေပြုကုန်အံ့၊ စေရုံကရောန္တိ၊ အကယ်၍အလေးပြုကုန်အံ့၊ စေမာနေန္တိ၊
 အကယ်၍မြတ်နိုးကုန်အံ့၊ စေပူဇေန္တိ၊ အကယ်၍ပူဇော်ကုန်သည်ဖြစ်အံ့၊
 ဘိက္ခုဝေ၊ ရဟန်းတို့၊ ထကြ၊ ထိုသက္ကာရစသည်တို့၌၊ ထထာဂထဿ၊
 မြတ်စွာဘုရားအား၊ ဧဝံ၊ ဤသို့သော အကြံသည်၊ ဟောတိ၊ ဖြစ်၏။ ကိ
 အဟောတိ၊ အဘယ်သို့ဖြစ်သနည်း၊ ပုဗ္ဗေ၊ ဗောဓိမဏ္ဍိုင်၌၊ ဟိဇ္ဇန္တံ၊ နန္ဒပဉ္စကံ၊
 အကြင်ခန္ဓာငါးပါးအပေါင်းကို၊ ပရိညာထံ၊ သုံးပါးသော ပရိညာဉ်တို့ဖြင့်
 ပိုင်းခြားအံ့၊ ပြိ၊ ထက္က၊ ထိုခန္ဓာငါးပါးအပေါင်း၌၊ ဣမေ၊ ဤသူတို့သည်၊ ဇေဇ္ဇ
 ပါ၊ ဤသို့ သဘောရှိကုန်သော၊ သက္ကာရာ၊ သက္ကာရတို့ကို၊ ကရိယန္တိ၊ ပြုကုန်
 လတ္တံ၊ ဣတိ၊ ဤသို့သောအကြံသည်၊ ဟောတိ၊ ဖြစ်၏။ ဘိက္ခုဝေ၊ ရဟန်း
 တို့၊ ထသ္မာ၊ ထိုကြောင့်၊ ထုမှေဝိ၊ သင်တို့ကိုလည်း၊ ပရေ၊ သစ္စာလေးပါး

တို့ကိုထိခြင်းငှါစွမ်းနိုင်သောသူတို့သည်၊ စေအက္ခောသေယျံ၊ အကယ်၍
 ဆဲရေးကုန်ငြားအံ့၊ စေပရိဘာသေယျံ၊ အကယ်၍ရေ၍တံငြားကုန်အံ့၊ စေ
 ရောသေယျံ၊ အကယ်၍ချုတ်ချယ်ကုန်ငြားအံ့၊ စေဝိဟေသေယျံ၊ အကယ်
 ၍ညှဉ်းဆဲကုန်ငြားအံ့၊ တကြ၊ ထိုသို့ဆဲရေးသော သူတို့၌၊ တုမှေဟိ၊ သင်တို့
 သည်။ အာစာတော၊ အမျက်ဒေါသကို၊ နကရဏီယော၊ မပြုအပ်၊ အပ္ပစ္စ
 ယော၊ နှလုံးမသာယာခြင်းကို၊ နကရဏီယော၊ မပြုအပ်၊ စေတသော၊
 စိတ်၏အနုထိရဗ္ဗိ၊ မနှစ်သက်ခြင်းကို၊ နကရဏီယော၊ မပြုအပ်၊ ဘိက္ခဝေ၊
 ရဟန်းတို့၊ တသ္မာ၊ ထိုကြောင့်၊ တုမှေ၊ သင်တို့ကို၊ ပရေ၊ သစ္စာလေးပါးတို့
 ကိုထိခြင်းငှါစွမ်းနိုင်သော သူတို့သည်၊ စေဝိသက္ကဓေယျံ၊ အကယ်၍လည်း
 အရိအသေပြုကုန်အံ့၊ စေဂရုံကရေယျံ၊ အကယ်၍လည်းအလေးပြုကုန်အံ့၊
 စေဝိမာနေယျံ၊ အကယ်၍လည်းမြတ်နိုးကုန်အံ့၊ စေဝိပူဇေယျံ၊ အကယ်၍
 လည်းပူဇော်ကုန်သည်ဖြစ်အံ့၊ တကြ၊ ထိုပူဇော်သက္ကာရတို့၌၊ တုမှေဟိ၊
 သင်တို့သည်။ အာနန္ဒော၊ နှစ်သက်ခြင်းကို၊ နကရဏီယော၊ မပြုအပ်၊
 သောမနဿံ၊ ဝမ်းမြောက်ခြင်းကို၊ နကရဏီယံ၊ မပြုအပ်၊ စေတသော၊
 စိတ်၏၊ ဥယံဝိတတ္ထံ၊ ပေါ်သည်၏အဖြစ်ကို၊ နကရဏီယံ၊ မပြုအပ်၊ ဘိက္ခ
 ဝေ၊ ရဟန်းတို့၊ တသ္မာ၊ ထိုကြောင့်၊ တုမှေဟိ၊ သင်တို့ကိုလည်း၊ ပရေ၊
 သစ္စာလေးပါးတို့ကိုထိခြင်းငှါစွမ်းနိုင်သောသူတို့သည်၊ စေဝိသက္ကဓေယျံ၊
 အကယ်၍လည်း အရိအသေပြုကုန်အံ့၊ စေဝိဂရုံကရေယျံ၊ အကယ်၍
 လည်းအလေး အမြတ်ပြုကုန်အံ့၊ စေဝိမာနေယျံ၊ အကယ်၍လည်းမြတ်
 နိုးကုန်အံ့၊ စေဝိပူဇေယျံ၊ အကယ်၍လည်းပူဇော်ကုန်အံ့၊ တကြ၊ ထိုပူဇော်
 သက္ကာရတို့၌၊ တုမှေဟိ၊ သင်တို့အား၊ ဝေံ၊ ဤသို့သော အကြံ
 သည်။ အဿ၊ ဖြစ်ရာ၏၊ ကိံ အဿ၊ အဘယ်သို့ဖြစ်ရာသနည်း၊ ပုဗ္ဗေ၊
 ရှေးဝိပဿနာ တာဝနာအခိုက်၌၊ ယိန္တုဒန္တပဉ္စကံ၊ အကြင်ခန္ဓာငါးပါး
 အပေါင်းကို၊ ပရိညာထံ၊ သုံးပါးသောပရိညာဉ်တို့ဖြင့် ပိုင်းခြားအပ်ပြီး
 တတ္ထ၊ ထိုခန္ဓာငါးပါးအပေါင်း၌၊ နော၊ ငါတို့အား၊ ဝေဂ္ဂပ၊ ဤသို့သဘော
 ရှိကုန်သော၊ သက္ကာရာ၊ အရိအသေပြုခြင်းတို့ကို၊ ကရိယန္တိ၊ ပြုကုန်လတ္တံ့၊
 ဣတိဝေံ၊ ဤသို့သောအကြံသည်။ အဿ၊ ဖြစ်ရာ၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊
 တသ္မာ၊ ထိုကြောင့်၊ ယံခမ္မဇာထံ၊ အကြင်ထရားသဘောသည်။ တုမှေဟိ၊
 သင်တို့၏၊ နံသန္တကံ၊ ဥဗ္ဗာမဟုတ်၊ တံခမ္မဇာထံ၊ ထိုထရား သဘောကို၊
 တုမှေ၊ သင်တို့သည်။ ပဇာထ၊ စွန့်ကြဲကုန်လော၊ ဟံပဟိနံ၊ ထိုထရား
 သဘော၌ဆန္ဒကိုပယ်ခြင်းသည်။ ဝေါတုမှေဟိ၊ သင်တို့အား၊ ဒီဃရတ္ထံ၊

ရှည်မြင့်စွာသောနေ့ညဉ့်ပတ်လုံး၊ ဟိတာယ၊ အစီးအပွားကိုပြုခြင်းငှါလည်း
ကောင်း၊ သုခါယ၊ ချမ်းသာခြင်းငှါလည်းကောင်း၊ ဘဝိဿတိ၊ ဖြစ်လတ္တံ့၊
ဘိက္ခဝေ၊ ရဟန်းတို့၊ တုမ္မာကံ၊ သင်တို့၏၊ နသန္တကံ၊ ဥစ္စာမဟုတ်သော
တရားဟူသည်။ ကိစ္ဆ၊ အဘယ်နည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ရှုပ်ရှုပ်သည်၊
တုမ္မာကံ၊ သင်တို့၏၊ နသန္တကံ၊ ဥစ္စာမဟုတ်၊ တံ၊ ထိုရှုပ်ရှုပ်ကို၊ ပဇဟထ၊
စွန့်ကြဲကုန်လော့၊ တံပဟိနံ၊ ထိုရှုပ်ရှုပ်ပယ်ခြင်းသည်၊ ဝေါတုမ္မာကံ၊ သင်တို့
အား၊ ဒီဃရတ္တံ၊ ရှည်မြင့်စွာသောနေ့ညဉ့်ပတ်လုံး၊ ဟိတာယ၊ အစီးအပွားကို
ပြုခြင်းငှါလည်းကောင်း၊ သုခါယ၊ ချမ်းသာကိုပြုခြင်းငှါ လည်းကောင်း၊
ဘဝိဿတိ၊ ဖြစ်လတ္တံ့၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝေဒနာ၊ ဝေဒနာသည်။
တုမ္မာကံ၊ သင်တို့၏၊ နသန္တကံ၊ ဥစ္စာမဟုတ်၊ တံ၊ ထိုဝေဒနာကို၊ ပဇဟထ၊
စွန့်ကြဲကုန်လော့၊ သာပဟိနာ၊ ထိုဝေဒနာကိုပယ်ခြင်းသည်။ ဝေါတုမ္မာကံ၊
သင်တို့အား၊ ဒီဃရတ္တံ၊ ရှည်မြင့်စွာသောနေ့ညဉ့်ပတ်လုံး၊ ဟိတာယ၊ အစီး
အပွားကိုပြုခြင်းငှါ လည်းကောင်း၊ သုခါယ၊ ချမ်းသာကို ပြုခြင်းငှါလည်း
ကောင်း၊ ဘဝိဿတိ၊ ဖြစ်လတ္တံ့၊ ဘိက္ခဝေ၊ ရဟန်းတို့၊ သညာ၊ သညာသည်။
တုမ္မာကံ၊ သင်တို့၏၊ နသန္တကံ၊ ဥစ္စာမဟုတ်၊ တံ၊ ထိုသညာကို၊ ပဇဟထ၊
စွန့်ကြဲကုန်လော့၊ သာပဟိနာ၊ ထိုသညာကိုပယ်ခြင်းသည်။ ဝေါတုမ္မာကံ၊
သင်တို့အား၊ ဒီဃရတ္တံ၊ ရှည်မြင့်စွာသောနေ့ညဉ့်ပတ်လုံး၊ ဟိတာယ၊ အစီး
အပွားကိုပြုခြင်းငှါ လည်းကောင်း၊ သုခါယ၊ ချမ်းသာကိုပြုခြင်းငှါလည်း
ကောင်း၊ ဘဝိဿတိ၊ ဖြစ်လတ္တံ့၊ ဘိက္ခဝေ၊ ရဟန်းတို့၊ သင်္ခါရာ၊ သင်္ခါရတို့
သည်၊ တုမ္မာကံ၊ သင်တို့၏၊ နသန္တကံ၊ ဥစ္စာမဟုတ်၊ တေ၊ ထိုသင်္ခါရတို့ကို၊
ပဇဟထ၊ စွန့်ကြဲကုန်လော့၊ တေပဟိနာ၊ ထိုသင်္ခါရတို့ကိုပယ်ခြင်းတို့သည်
ဝေါတုမ္မာကံ၊ သင်တို့အား၊ ဒီဃရတ္တံ၊ ရှည်မြင့်စွာသောနေ့ညဉ့်ပတ်လုံး၊
ဟိတာယ၊ အစီးအပွားကိုပြုခြင်းငှါလည်းကောင်း၊ သုခါယ၊ ချမ်းသာကို
ပြုခြင်းငှါလည်းကောင်း၊ ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့၊ ဘိက္ခဝေ၊ ရဟန်းတို့၊
ဝိညာဏံ၊ ဝိညာဉ်သည်။ တုမ္မာကံ၊ သင်တို့၏၊ နသန္တကံ၊ ဥစ္စာမဟုတ်၊ တံ၊
ထိုဝိညာဉ်ကို၊ ပဇဟထ၊ စွန့်ကြဲကုန်လော့၊ တံပဟိနံ၊ ထိုဝိညာဉ်ကိုပယ်
ခြင်းသည်။ ဝေါတုမ္မာကံ၊ သင်တို့အား၊ ဒီဃရတ္တံ၊ ရှည်မြင့်စွာသောနေ့ညဉ့်
ပတ်လုံး၊ ဟိတာယ၊ အစီးအပွားကိုပြုခြင်းငှါလည်းကောင်း၊ သုခါယ၊ ချမ်း
သာကိုပြုခြင်းငှါလည်းကောင်း၊ ဘဝိဿတိ၊ ဖြစ်လတ္တံ့၊ ဘိက္ခဝေ၊ ရဟန်း
တို့၊ တံဝစနံ၊ ထိုစကားကို၊ တုမ္မာသင်တို့သည်။ ကိမညထ၊ အဘယ်သို့
အောက်မေ့ကြသနည်း၊ ဣမတ္ထိ၊ ဇေတဝနေ၊ ဤဇေတဝန်ကျောင်းထော်၌။

ယံတိဏကဋ္ဌသာခါပယံသံ။ အကြင်မြက်သစ်ခက် သစ်ရွက် အပေါင်း
သည်။ အတ္တိ၊ ရှိ၏။ တံ၊ ထိုမြက်သစ်ရွက်စသည်ကို။ ဇနော၊ လူအပေါင်း
သည်။ ဟရေယျဝါ၊ ဆောင်မူလည်းဆောင်ငြားအံ့။ ဒဟေယျဝါ၊ မီးဖြင့်မူ
လည်းတိုက်ငြားအံ့။ ယထာပစ္စယံဝါ၊ အလိုအတိုင်းမူလည်း။ ကရေယျ၊ ပြုရာ
၏။ တုမှာကံ၊ သင်တို့အား။ ဧဝံ၊ ဤသို့သောအကြံသည်။ အဿအဝိနု၊ ဖြစ်ရာ
မည်လော။ ကိံအာသ၊ အဘယ်သို့ဖြစ်ရာသနည်း။ အဋ္ဌေ၊ ငါတို့ကို။ ဇနော၊
လူအပေါင်းသည်။ ဟရတိဝါ၊ ဆောင်မူလည်းဆောင်၏။ ဒဟတိဝါ၊ မီးဖြင့်
မူလည်းတိုက်၏။ ယထာပစ္စယံဝါ၊ အလိုအတိုင်းမူလည်း။ ကရေတိ၊ ပြု၏။
ဣတိ၊ ဤသို့။ ဤသို့သောအကြံသည်။ အဿအဝိနု၊ ဖြစ်ရာမည်လော။ ဣတိ၊
ဤသို့။ ပုစ္ဆိ၊ မေးတော်မူ၏။ ဘန္တေ၊ မြတ်စွာဘုရား။ ဧတံ၊ ဤသို့သောအကြံ
သည်။ နောဟိအဿ၊ မဖြစ်ရာသည်သာလျှင်လည်း။ တံ၊ ထိုအကြံ၏မဖြစ်
ခြင်းသည်။ ကိဿ၊ ဟေတု၊ အဘယ်အကြောင်းကြောင့်နည်း။ ဘန္တေ၊ မြတ်
စွာဘုရား။ ဧတံ၊ ထိုမြက်ထင်း သစ်ရွက် အပေါင်းသည်။ နောအမှာကံ၊
အကျွန်ုပ်တို့၏အတ္တာဝါ၊ အတ္တသည်လည်းကောင်း။ အတ္တနိယံဝါ၊ အကျွန်ုပ်
တို့၏သက်နိုးစသော ပရိက္ခရာသည် လည်းကောင်း။ နဟိဟောတိ၊ မဖြစ်။
ဣတိ၊ ဤသို့။ အဝေဂံ၊ ဝျှောက်ကုန်၏။ ဘိက္ခဝေ၊ ရဟန်းတို့။ ဝေမေဝံ၊ ဤအ
တူသာလျှင်။ ယံဓမ္မဇာတံ၊ အကြင်တရား သဘောသည်။ တုမှာကံ၊ သင်
တို့၏။ နသန္တကံ၊ ဥစ္စာမဟုတ်။ တံဓမ္မဇာတံ၊ ထိုတရားသဘောကို။ တုဋ္ဌေ၊
သင်ကိုသည်။ ပဗဟထ၊ စွန့်ကြဲကုန်လော့။ တံပဟိနံ၊ ထိုတရားသဘော၌
ဆန္ဒကိုပယ်ခြင်းသည်။ ဝေတုမှာကံ၊ သင်တို့အား။ ဒိဃရတ္တံ၊ ရှည်မြင့်စွာ
သောနေ့ညဉ့်ပတ်လုံး။ ဟိတာယ၊ စီးပွားကိုပြုခြင်းငှါလည်းကောင်း။ သုခါ
ယ၊ ချမ်းသာခြင်းငှါ လည်းကောင်း။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ ဘိက္ခဝေ၊
ရဟန်းတို့။ တုမှာကံ၊ သင်တို့၏။ နသန္တကံ၊ ဥစ္စာမဟုတ်သောတရားဟူသည်။
ကိဉ္စ၊ အဘဇာနည်း။ ဘိက္ခဝေ၊ ရဟန်းတို့။ ရှုပ်၊ ရှုပ်သည်။ တုမှာကံ၊ သင်
တို့၏။ နသန္တကံ၊ ဥစ္စာမဟုတ်။ တံရှုပ်၊ ထိုရှုပ်ကို။ ပဗဟထ၊ ပယ်ကြကုန်
လော့။ တံပဟိနံ၊ ထိုရှုပ်ကို ပယ်ခြင်းသည်။ ဝေတုမှာကံ၊ သင်တို့အား။
ဒိဃရတ္တံ၊ ရှည်မြင့်စွာသောနေ့ညဉ့်ပတ်လုံး။ ဟိတာယ၊ စီးပွားခြင်းငှါလည်း
ကောင်း။ သုခါယ၊ ချမ်းသာခြင်းငှါလည်းကောင်း။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။
ဘိက္ခဝေ၊ ရဟန်းတို့။ ဝေဒနာ၊ ဝေဒနာသည်။ (ပ)။ ဘိက္ခဝေ၊ ရဟန်းတို့။
သညာ၊ သညာသည်။ ဘိက္ခဝေ၊ ရဟန်းတို့။ သင်္ခါရာ၊ သင်္ခါရ တို့သည်။
ဘိက္ခဝေ၊ ရဟန်းတို့။ ဝိညာဏံ၊ ဝိညာဉ်သည်။ တုမှာကံ၊ သင်တို့၏။ နသန္တကံ။

ဥက္ကာမဟုတ်။ ထံဝိညာဉ်ထံ။ ထိုဝိညာဉ်ကိုပဟေတု။ စွန့်ကြဲကုန်ထေးထံပ
 တိန်။ ထိုဝိညာဉ်ကိုပယ်ခြင်းသည်။ ဝေါတုမှကံသင်တို့အား။ ဒိဏရတ္တံ။
 ရှည်မြင့်စွာသောနေ့ညဉ့်ပတ်လုံး။ တိတာယ။ စီးပွားခြင်းငှါ။ လည်းကောင်း။
 သုခယ။ ချမ်းသာခြင်းငှါလည်းကောင်း။ တဝိသတိ။ ဖြစ်ထွက်။ ဘိက္ခဝေ။
 ရဟန်းတို့၏။ ဧဝံ။ ဤသို့။ မယာ။ ငါတုရားသည်။ ဓမ္မော။ တရားကို။ သွ။ ကွာတော။
 ကောင်းစွာဟောထော်မှုအပ်ပြီ။ ဆိန္ဒဝိဇ္ဇာတိကော။ အစာခြေခြင်းပြီးပြီး
 သောရှစ်ထောင်ကိုးထောင်သောပုဆိုးနှင့်တူသော။ ဓမ္မော။ တရားတော်ကို။
 ဥက္ကာနေ။ ထင်စွာ။ ဝိဝဇ္ဇော။ ဟင်းလင်းဖွင့်အပ်သည်ဖြစ်၍။ ပကာသိထော။
 ပြင်ဆင်မှုအပ်ပြီ။ ဘိက္ခဝေ။ ရဟန်းတို့၏။ ဧဝံ။ ဤသို့။ မယာ။ ငါသည်။ ဆိန္ဒဝိဇ္ဇာ
 တိကော။ အစာခြေခြင်းပြီးပြီးသောရှစ်ထောင်ကိုးထောင်သော ပုဆိုးနှင့်တူ
 သော။ ဓမ္မော။ တရားတို့ကို။ သွ။ ကွာတော။ ကောင်းစွာဟောထော်မှုအပ်သည်
 ရှိသော။ ဥက္ကာနေ။ ထင်စွာ။ ဝိဝဇ္ဇော။ ဟင်းလင်းဖွင့်အပ်သည်ရှိသော။ ပကာ
 သိထော။ ပြင်ဆင်မှုအပ်ပြီးသော။ အရဟန္တာ။ သံဝေရာစက်၏။ အကန်တို့ကို
 ချိုးပျက်ကုန်ပြီးသော။ ဒိဏာသဝါ။ ကုန်ပြီးသောအာသဝေါရှိကုန်သော။
 ဝုသိတဝန္တာ။ သုံးအပ်ပြီးသောအရိယာမဂ်ရှိကုန်သော။ ကတကရဏိယာ။
 ဖြီးပြီးသောရဟန်းကိစ္စရှိကုန်သော။ ဩဟိတတာရာ။ ချအပ်ပြီးသောလေး
 ပါးသောဝန်ရှိကုန်သော။ အနုမတ္တသဒတ္တာ။ ရောက်အပ်ပြီးသောမိမိအကျိုး
 ဟူသောအရဟတ္တဖိုလ်ရှိကုန်သော။ ပရိက္ခိတာဝသံ။ ယောဇနာ။ ကုန်ပြီး
 သောဘဝသံယောဇနာရှိကုန်သော။ သမ္မာ။ ကောင်းစွာ။ အညာ။ သိ၍။ ဝိမုတ္တာ။
 လွတ်ကုန်ပြီးသော။ ယေတေဘိက္ခု။ အကြင်ရဟန်းတို့သည်။ သန္တိ။ ရှိကုန်
 ၏။ တေသံဘိက္ခုနံ။ ထိုရဟန်းတို့အား။ ပညာပနာယ။ ပညတ်ခြင်းငှါ။ ဝဇ္ဇံ။
 ဝန်တရားသည်။ နတ္ထိ။ မရှိ။ ဘိက္ခဝေ။ ရဟန်းတို့၏။ ဧဝံ။ ဤသို့။ မယာ။ ငါသည်။
 ဆိန္ဒဝိဇ္ဇာတိကော။ အစာခြေခြင်းပြီးပြီးသောရှစ်ထောင်ကိုးထောင်သော
 ပုဆိုးနှင့်တူသော။ ဓမ္မော။ တရားတော်ကို။ သွ။ ကွာတော။ ကောင်းစွာဟော
 ထော်မှုအပ်ပြီ။ ဥက္ကာနေ။ ထင်စွာ။ ဝိဝဇ္ဇော။ ဟင်းလင်းဖွင့်အပ်သည်ဖြစ်၍။
 ပကာသိထော။ ပြင်ဆင်မှုအပ်ပြီ။ ဘိက္ခဝေ။ ရဟန်းတို့၏။ ဧဝံ။ ဤသို့။ မယာ။
 ငါသည်။ ဆိန္ဒဝိဇ္ဇာတိကော။ အစာခြေခြင်းပြီးပြီးသော ရှစ်ထောင်ကိုး
 ထောင်သောပုဆိုးနှင့်တူသော။ ဓမ္မော။ တရားတို့ကို။ သွ။ ကွာတော။ ကောင်းစွာ
 ဟောထော်မှုအပ်ပြီးသည်ရှိသော။ ဥက္ကာနေ။ ထင်စွာ။ ဝိဝဇ္ဇော။ ဟင်းလင်းဖွင့်
 အပ်သည်ဖြစ်၍။ ပကာသိထော။ ပြင်ဆင်မှုအပ်ပြီးသည်ရှိသော။ ယေသံဘိက္ခု
 နံ။ အကြင်ရဟန်းတို့အား။ ပဗ္ဗေရက္ခာဂိယာနိဝံယောဇနာနိ။ ငါးပါးသော

ဩဇာ ရွှာဂိယသံယောဇဉ်တို့ကို။ ပဟိနာနိ၊ ပဟ်အပ်ကုန်၏။ သဗ္ဗေ၊ ခပ်သိပ်။ ကုန်သော။ တေဘိက္ခု။ ထိုရဟန်းတို့သည်။ ဩပပါတိကာ။ ဗြဟ္မပြည်၌ဥပပတ်ဖြစ်ကုန်၏။ တတ္ထ၊ ထိုဗြဟ္မပြည်၌။ ပရိနိဗ္ဗာနော။ ပရိနိဗ္ဗာနံ ပြုကုန်၏။ တသ္မာယောကာ။ ထိုဗြဟ္မပြည်မှ။ အနာဝတ္တိဓမ္မာ။ တဘန်ပြန်လည်သော သဘောရှိကုန်၏။ ဘိက္ခဝေ၊ ရဟန်းတို့။ ဧဝံ၊ ဤသို့။ မယာ၊ ငါသည်။ ဆိန္ဒုရိယောတိကော။ အစာခြေခြင်းပြီးပြီးသောရှစ်တောင်ကိုးတောင်သောပုဆိုးနှင့်တူသော၊ ဓမ္မေ၊ တရားတော်ကို။ သွာက္ခာတော၊ ကောင်းစွာဟောတော်မူအပ်ပြီ။ ဥက္ကာနေ၊ ထင်စွာ။ ဝိဝဇ္ဇေ၊ ဟင်းလင်းဖွင့်အပ်သည်ဖြစ်၍။ ပကာသိတော၊ ပြတော်မူအပ်ပြီ။ ဘိက္ခဝေ၊ ရဟန်းတို့။ ဧဝံ၊ ဤသို့။ မယာ၊ ငါသည်။ ဆိန္ဒုရိယောတိကော။ အစာခြေခြင်းပြီးပြီးသောရှစ်တောင် ကိုးတောင်သောပုဆိုးနှင့်တူသော၊ ဓမ္မေ၊ တရားကို။ သွာက္ခာတော၊ ကောင်းစွာဟောအပ်သည်ရှိသော်။ ဥက္ကာနေ၊ ထင်စွာ။ ဝိဝဇ္ဇေ၊ ဟင်းလင်းဖွင့်အပ်သည်ဖြစ်၍။ ပကာသိတော၊ ပြီးတော်မူအပ်သည်ရှိသော်။ ယေသံဘိက္ခုနံ၊ အကြင်ရဟန်းတို့အား။ တီဏိ၊ သုံးပါးကုန်သော။ သံယောဇနာနိ၊ သံယောဇဉ်တို့ကို။ ပဟိနာနိ၊ ပဟ်အပ်ကုန်၏။ ရာဂဒေါသမောဟာ၊ ရာဂဒေါသ မောဟတို့သည်။ တနူဘူတာ၊ ခေါင်းပါးကုန်၏။ သဗ္ဗေ၊ အလုံးစုံကုန်သော။ တေသကဒါဂါဓိနေ၊ ထိုသကဒါဂါဝ်တို့သည်။ သကိဒေဝ၊ တကြိမ်သာလျှင်။ ဣဝံလောကံ၊ ဤလူ့ပြည်သို့။ အာဂတ္တာ၊ ပဒိုသန္ဓေအားဖြင့်သာ၍။ ဒုက္ခဿန္တာ၊ ဆင်းရဲ၏ဆုံးရာနိဗ္ဗာန်သို့။ ကရိဿန္တိ၊ ပြုကုန်ထတ္တံ။ ဘိက္ခဝေ၊ ရဟန်းတို့။ ဧဝံ၊ ဤသို့။ မယာ၊ ငါသည်။ ဆိန္ဒုရိယောတိကော။ အစာခြေခြင်းပြီးပြီးသောရှစ်တောင်ကိုးတောင်သောပုဆိုးနှင့်တူသော၊ ဓမ္မေ၊ တရားကို။ သွာက္ခာတော၊ ကောင်းစွာဟောတော်မူအပ်ပြီ။ ဥက္ကာနေ၊ ထင်စွာ။ ဝိဝဇ္ဇေ၊ ဟင်းလင်းဖွင့်အပ်သည်ဖြစ်၍။ ပကာသိတော၊ ပြီးတော်မူအပ်ပြီ။ ဘိက္ခဝေ၊ ရဟန်းတို့။ ဧဝံ၊ ဤသို့။ မယာ၊ ငါသည်။ ဆိန္ဒုရိယောတိကော။ အစာခြေခြင်းပြီးပြီးသော ရှစ်တောင်ကိုးတောင်သောပုဆိုးနှင့်တူသော၊ ဓမ္မေ၊ တရားတော်ကို။ သွာက္ခာတော၊ ကောင်းစွာဟောတော်မူအပ်သည်ရှိသော်။ ဥက္ကာနေ၊ ထင်စွာ။ ဝိဝဇ္ဇေ၊ ဟင်းလင်းဖွင့်အပ်သည်ဖြစ်၍။ ပကာသိတော၊ ပြတော်မူအပ်သည်ရှိသော်။ ယေသံဘိက္ခုနံ၊ အကြင်ရဟန်းတို့အား။ တီဏိ၊ သုံးပါးကုန်သော။ သံယောဇနာနိ၊ သံယောဇဉ်တို့ကို။ ပဟိနာနိ၊ ပဟ်အပ်ကုန်သည်။ သဗ္ဗေ၊ ခပ်သိပ်။ ကုန်သော။ ယေသောတာပန္နာ၊ ထိုသောတာပန်တို့သည်။ အနိဝါတဓမ္မာ၊ ဖရိုဖရဲမပျက်စီးခြင်းသဘောရှိကုန်၏။ နိယတာ၊ သမ္ပတ္တိအဆက်မြဲကုန်၏။ သဗ္ဗေမိပရာ

ယနာ၊ အထကမဂ်လျှင်လည်းလျောင်းရာရှိကုန်၏။ ဘိက္ခုဝေ။ ရဟန်းတို့၊ ဇဝံ၊ ဤသို့၊ မယာ၊ ငါသည်။ ဆိန္ဒဝိလောတိကော၊ အစာခြေခြင်းပြီးပြီးသော ရှစ်ထောင် ကိုးထောင်သော ပုဆိုးနှင့်တူသော၊ ဓမ္မေ၊ တရားထော်ကို၊ သွာက္ခာထေ၊ ကောင်းစွာဟောထော်မူအပ်ပြီ၊ ဥက္ကာနေ၊ ထင်စွာ၊ ဝိဝဇ္ဇေ၊ ဟင်းလင်း ဖွင့်သည်ဖြစ်၍၊ ပကာသိတော၊ ပြုထော်မူအပ်ပြီ၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဇဝံ၊ ဤသို့၊ မယာ၊ ငါသည်။ ဆိန္ဒဝိလောတိကော၊ အစာခြေခြင်းပြီးပြီးသောရှစ်ထောင် ကိုးထောင်သောပုဆိုးနှင့်တူသော၊ ဓမ္မေ၊ တရားထော်ကို၊ သွာက္ခာထေ၊ ကောင်းစွာဟောထော်မူအပ်သည်ရှိသော်၊ ဥက္ကာနေ၊ ထင်စွာ၊ ဝိဝဇ္ဇေ၊ ဟင်းလင်း ဖွင့်သည်ဖြစ်၍၊ ပကာသိတေ၊ ပြုထော်မူအပ်သည်ရှိသော်၊ ယေတေဘိက္ခု၊ အကြင်ရဟန်းတို့သည်၊ ဓမ္မာနုဿာရိနော၊ ပညိန္ဒြေလွန်သည်ဖြစ်၍ ပညာကိုရှေ့သွား ပြုသဖြင့် အရိယမဂ်သို့ ရောက်သောကြောင့်ဓမ္မာနုဿာရိ မည်သော ပုဂ္ဂိုလ်တို့သည်။ သဒ္ဓါနုဿာရိနော၊ သဒ္ဓိန္ဒြေလွန်သည်ဖြစ်၍ သဒ္ဓါကိုရှေ့သွားပြုသဖြင့် အရိယမဂ်သို့ ရောက်ကြောင်းဖြစ်သော သဒ္ဓါနုဿာရိမည်သော ပုဂ္ဂိုလ်တို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော၊ တေပုဂ္ဂလော၊ ထိုဓမ္မာနုဿာရိပုဂ္ဂိုလ်တို့သည်။ သဗ္ဗောပိပရာယနာ၊ အထကမဂ်လျှင်လည်းလျောင်းရာရှိကုန်၏။ ဘိက္ခုဝေ။ ရဟန်းတို့၊ ဇဝံ၊ ဤသို့၊ မယာ၊ ငါသည်။ ဆိန္ဒဝိလောတိကော၊ အစာခြေခြင်းပြီးပြီးသောရှစ်ထောင်ကိုးထောင်သောပုဆိုးနှင့်တူသော၊ ဓမ္မေ၊ တရားထော်ကို၊ သွာက္ခာထေ၊ ကောင်းစွာဟောထော် မူအပ်ပြီ၊ ဥက္ကာနေ၊ ထင်စွာ၊ ဝိဝဇ္ဇေ၊ ဟင်းလင်းဖွင့်အပ်သည်ဖြစ်၍၊ ပကာသိတေ၊ ပြုထော်မူအပ်ပြီ၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဇဝံ၊ ဤသို့၊ မယာ၊ ငါသည်။ ဆိန္ဒဝိလောတိကော၊ အစာခြေခြင်းပြီးပြီးသောရှစ်ထောင်ကိုးထောင်သော ပုဆိုးနှင့်တူသော၊ ဓမ္မေ၊ တရားထော်ကို၊ သွာက္ခာထေ၊ ကောင်းစွာဟောထော် မူအပ်သည်ရှိသော်၊ ဥက္ကာနေ၊ ထင်စွာ၊ ဝိဝဇ္ဇေ၊ ဟင်းလင်းဖွင့်အပ်သည်ဖြစ်၍၊ ပကာသိတေ၊ ပြုထော်မူအပ်သည်ရှိသော်၊ ယေသံဘိက္ခု၊ အကြင်ရဟန်းတို့အား၊ မယိ၊ ငါတုရား၌၊ သဒ္ဓါမတ္တံ၊ သဒ္ဓါယုံကြည်ခြင်းသည်သာလျှင်၊ ဗေမမတ္တံ၊ ချစ်ခြင်းသည်သာလျှင်၊ အတ္ထိ၊ ရှိ၏။ အရိယမဂ္ဂေ၊ အရိယမဂ်သည်ကား၊ နတ္ထိ၊ မရှိ၊ သဗ္ဗေ၊ ခပ်သိမ်းကုန်သော၊ တေဘိက္ခု၊ ထိုရဟန်းတို့သည်။ သဂ္ဂပရာယနာ၊ နတ်ပြည်သာလျှင်လည်းလျောင်းရာရှိကုန်၏။ ဣတိ၊ ဤသို့၊ အဝေါ၊ ဝမ်းထော်မူ၏။ ဣဒံစနံ၊ ဤစကားကို၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အဝေါ၊ ဝမ်းထော်မူ၏။ တေဘိက္ခု၊ ထိုရဟန်းတို့သည်။ ဣတ္ထမနာ၊ ဝမ်းမြောက်ကုန်

သည်ဖြစ်၍၊ ဘဂဝတော၊ မြတ်စွာတုရား၏၊ ဘာထိတံ၊ ဟောတော်မူအပ်
သောထရားတော်ကို၊ အဘိနန္ဒု၊ အလွန်နှစ်သက်ကုန်ပြီ၊ ဣတိ၊ ဤသို့၊ သုတံ၊
ကြားအပ်ပါ၏။ ၂၂-၊ ဒုတိယံ၊ နှစ်ခုမြောက်သော၊ အထဂဗ္ဗ၊ ပမသုတ္တံ၊
အထဂဗ္ဗ၊ ပမသုတ်သည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

၂-ဝဇ္ဇိကသုတ်။

၂၄၉။ တန္တေ၊ အရှင်တုရားကဿပ၊ ဣဒံသုတ္တံ၊ ဤဝဇ္ဇိကသုတ်ကို၊ မေမယော၊
အကျွန်ုပ်အာနန္ဒာသည်၊ ဘဂဝတော၊ မြတ်စွာတုရား၏၊ သဗ္ဗုခါ၊ မျက်မှောက်
တော်မှ၊ ဝေံ၊ ဤသို့၊ သုတံ၊ ကြားအပ်ပါ၏။ ကိံ၊ သုတံ၊ အဘယ်သို့ကြားအပ်
ပါသနည်း၊ ဣတံ၊ ထပါးသော၊ သမယံ၊ အခါ၌၊ ဘဂဝါ၊ မြတ်စွာတုရားသည်၊
သာဝတ္ထိယံ၊ သာဝတ္ထိပြည်၌၊ အနာထဝိဇ္ဇိကဿ၊ အနာထဝိဇ္ဇိကသုဗ္ဗေ၊
အာရာမေ၊ နှလုံးမွေ့လျော်ပျော်ဘွယ်ရာဖြစ်သော၊ ဇေတဝနေ၊ ဇေတဝန်
ကျောင်းတော်၌၊ ဝိဟရတိ၊ နေထိုင်မူ၏၊ တေနခေါပနသမယေန၊ ထိုအခါ၌၊
အာယသ္မာ၊ ကုမာရကဿပေါ၊ အရှင်ကုမာရကဿပမထေရ်သည်၊ အန္တ
ဝနေ၊ အန္တမည်သောတော၌၊ ဝိဟရတိ၊ နေ၏၊ အထခေါ၊ ထိုအခါ၌၊ အညတ
ရာ၊ မထင်ရှားသော၊ ဒေဝတာ၊ နတ်သားတယောက်သည်၊ ရတ္တိယာ၊ ညဦး
ယာပ်ဖြစ်သောညဉ့်သည်၊ အဘိက္ကန္တယ၊ လွန်ပြီးသော်၊ အဘိက္ကန္တဝဏ္ဏာ
အဘိက္ကန္တဝဏ္ဏံ၊ အလွန်နှစ်လို ဘွယ်သော အဆင်းရှိသော ကိုယ်ကို၊ မာ
ပေတွာ၊ ဖန်ဆင်း၍၊ ဧကထကပ္ပံ၊ အလုံးစုံသော၊ အန္တဝနံ၊ အန္တမည်သော
တောအုပ်ကို၊ ဩဘာသေတွာ၊ ထွန်းလင်းစေ၍၊ ယေန၊ အကြင်အရပ်၌၊
အာယသ္မာ၊ ကုမာရကဿပေါ၊ အရှင်ကုမာရကဿပသည်၊ အတ္ထိ၊ ရှိ၏၊
တေန၊ ထိုအရပ်သို့၊ ဥပသကာံ၊ ကပ်လေ၏၊ ဥပသကာံ၊ ကပ်လေပြီး၍၊
ဧကမန္တံ၊ သင့်တင့်လျောက်ပတ်သောအရပ်၌၊ အဗ္ဗာထိ၊ ရပ်၏၊ ဧကမန္တံ၊
သင့်တင့်လျောက်ပတ်သောအရပ်၌၊ ဋ္ဌိတာခေါ၊ ရပ်ပြီးသော၊ သာဒေဝယာ၊
ထိုနတ်သားသည်၊ အာယသ္မာ၊ ကုမာရကဿပံ၊ အရှင်ကုမာရကဿပကို၊
ဧတံဝစနံ၊ ထိုစကားကို၊ အဝေါစ၊ ဆို၏၊ ကံ၊ အဝေါစ၊ အဘယ်သို့ဆိုသ
နည်း၊ ဤကဲ့သို့ကဲ့သို့၊ အရှင်ရဟန်းအရှင်ရဟန်း၊ အယံဝဇ္ဇိကော၊ ဤတောင်ပို
သည်၊ ရတ္တံ၊ ညဉ့်အခါ၌၊ ဝုမာယတိ၊ အခိုးလွှတ်၏၊ ဒိဝံ၊ နေ့အခါ၌၊ ပစ္စလတိ
အလျှံလွှတ်၏၊ ဗြာဟ္မဏော၊ ပုဏ္ဏားသည်၊ သုမေခ၊ ပညာရှိ၊ သတ္တံ၊ သားလက်

နက်ကို။ အာဒါယ။ ယူ၍။ အဘိက္ခဏာ။ တူးဆွလော။ ဣတိဇံ။ ဤသို့။ အာဟ။
ဆို၏။ သုမေဝေ။ ကောင်းသောပညာရှိသည်။ သတ္တံ။ ဓားထက်နက်ကို။
အာဒါယ။ ယူ၍။ အဘိက္ခဏန္တော။ တူးဆွရတ်ဖြတ်သည်ရှိသော်။ ထရီ။
တံခါးကျဉ်မင်းတုံးကို။ အဒ္ဓဿ။ မြင်၏။ ဘဒ္ဒန္တော။ အရှင်။ ထရီ။ တံခါးကျဉ်
မင်းတုံးတည်း။ ဣတိ။ ဤသို့။ ဝုတ္တေ။ ဆိုအပ်သည်ရှိသော်။ ဗြာဟ္မဏော။
ပုဏ္ဏားသည်။ သုမေဝေပညာရှိ။ သတ္တံ။ ဓားထက်နက်ကို။ အာဒါယ။ ယူ၍။
ထရီ။ တံခါးကျဉ် မင်းတုံးကို။ ဥက္ခိပဥက္ခိပိတံ။ ချီကြွခြင်းငှါ။ အဘိက္ခဏာ။
အဆင့်ဆင့်တူးဆွလော။ ဣတိဇံ။ ဤသို့။ အာဟ။ ဆို၏။ သုမေဝေပညာ
ရှိသည်။ သတ္တံ။ ဓားထက်နက်ကို။ အာဒါယ။ ယူ၍။ အဘိက္ခဏန္တော။ တူးဆွ
လော။ ဥဒ္ဓုမာယိကံ။ ဖားကို။ အဒ္ဓဿ။ မြင်၍။ ဘဒ္ဒန္တော။ အရှင်။ ဥဒ္ဓုမာယိ
ကာ။ တို့တိုင်းကြီးသောဖားတည်း။ ဣတိ။ ဤသို့။ ဝုတ္တေ။ ဆိုအပ်သည်ရှိသော်။
ဗြာဟ္မဏော။ ပုဏ္ဏားသည်။ သုမေဝေပညာရှိ။ သတ္တံ။ ဓားထက်နက်ကို။ အာဒါ
ယ။ ယူ၍။ ဥဒ္ဓုမာယိကံ။ ဖားကို။ ဥက္ခိပဥက္ခိပိတံ။ ချီကြွခြင်းငှါ။ အဘိက္ခဏာ။
တူးဆွလော။ ဣတိဇံ။ ဤသို့။ အာဟ။ ဆို၏။ သုမေဝေ။ ကောင်းသောပညာ
ရှိသည်။ သတ္တံ။ ဓားထက်နက်ကို။ အာဒါယ။ ယူ၍။ အဘိက္ခဏန္တော။ တူးဆွ
သည်ရှိသော်။ ဗွိဓာပထံ။ ထမ်းနှစ်ကြောင်းကို။ အဒ္ဓဿ။ မြင်၏။ ဘဒ္ဒန္တော။
အရှင်။ ဗွိဓာပထော။ ထမ်းနှစ်ကြောင်းတည်း။ ဣတိ။ ဤသို့။ ဝုတ္တေ။ ဆိုအပ်
သည်ရှိသော်။ ဗြာဟ္မဏော။ ပုဏ္ဏားသည်။ သုမေဝေ။ ကောင်းသောပညာရှိ။
သတ္တံ။ ဓားထက်နက်ကို။ အာဒါယ။ ယူ၍။ ဗွိဓာပထံ။ ထမ်းနှစ်ကြောင်းကို။
ဥက္ခိပဥက္ခိပိတံ။ ကြွခြင်းငှါ။ အဘိက္ခဏာ။ တူးဆွလော။ ဣတိဇံ။ ဤသို့။
အာဟ။ ဆို၏။ သုမေဝေ။ ကောင်းသောပညာရှိသည်။ သတ္တံ။ ဓားထက်နက်
ကို။ အာဒါယ။ ယူ၍။ အဘိက္ခဏန္တော။ အားထုတ်သည်ရှိသော်။ စင်္ဂါရံ။
စင်ပြီးသောအင်္ဂုလ်ကို။ အဒ္ဓဿ။ မြင်၏။ ဘဒ္ဒန္တော။ အရှင်။ စင်္ဂါရော။ စင်ပြီး
သောအင်္ဂုလ်တည်း။ ဣတိ။ ဤသို့။ ဝုတ္တေ။ ဆိုအပ်သည်ရှိသော်။ ဗြာဟ္မဏော
ပုဏ္ဏားသည်။ သုမေဝေ။ ကောင်းသောပညာရှိ။ သတ္တံ။ ဓားထက်နက်ကို။ အာဒါ
ယ။ ယူ၍။ စင်္ဂါရံ။ စင်ပြီးသောအင်္ဂုလ်ကို။ ဥက္ခိပဥက္ခိပိတံ။ ချီကြွခြင်းငှါ။
အဘိက္ခဏာ။ အားထုတ်လော။ ဣတိဇံ။ ဤသို့။ အာဟ။ ဆို၏။ သုမေဝေ။
ကောင်းသောပညာရှိသည်။ သတ္တံ။ ဓားထက်နက်ကို။ အာဒါယ။ ယူ၍။
အဘိက္ခဏန္တော။ အားထုတ်သည်ရှိသော်။ ကုမ္ပံလိပံကို။ အဒ္ဓဿ။ မြင်၏။
ဘဒ္ဒန္တော။ အရှင်။ ကုမ္ပေ။ လိပ်တည်း။ ဣတိ။ ဤသို့။ ဝုတ္တေ။ ဆိုအပ်သည်ရှိ
သော်။ ဗြာဟ္မဏော။ ပုဏ္ဏားသည်။ သုမေဝေ။ ကောင်းသောပညာရှိ။ သတ္တံ။

ဓားထက်နက်ကို၊ အာဒါယ၊ ယု၍၊ ကုမ္ပံ၊ လိပ်ကို၊ ဥက္ခိပဥက္ခိပိတုံ၊ ကြွခြင်း
 ဌ၊ အဘိက္ခဏ၊ အားထုတ်လော၊ ဣတိဝေံ၊ ဤသို့၊ အာဟ၊ ဆို၏။ သုမေဝေ။
 ကောင်းသော ပညာရှိသည်။ သတ္ထံ၊ ဓားထက်နက်ကို၊ အာဒါယ၊ ယု၍၊
 အဘိက္ခဏ၊ အားထုတ်သည်ရှိသော်၊ အသိသုနံ၊ သန်ထုက်သားလှီး
 ဓားငယ်ကို၊ အဒ္ဓဿ၊ မြင်လေ၏၊ ဘဒ္ဒန္တ၊ အရှင်၊ အသိသုနာ၊ သန်ထုက်သား
 လှီးဓားငယ်တည်း၊ ဣတိ၊ ဤသို့၊ ဝုတ္တေ၊ ဆိုအပ်သည်ရှိသော်၊ ဗြာဟ္မဏော၊
 ပုဏ္ဏားသည်၊ သုမေဝေ၊ ကောင်းသော ပညာရှိ၊ သတ္ထံ၊ ဓားထက်နက်ကို၊
 အာဒါယ၊ ယု၍၊ အသိသုနံ၊ သန်ထုက်သားလှီးဓားငယ်ကို၊ ဥက္ခိပဥက္ခိပိတုံ၊
 ကြွခြင်းဌ၊ အဘိက္ခဏ၊ အားထုတ်လော၊ ဣတိဝေံ၊ ဤသို့၊ အာဟ၊ ဆို၏။
 သုမေဝေ၊ ကောင်းသော ပညာရှိသည်။ သတ္ထံ၊ ဓားထက်နက်ကို၊ အာဒါယ၊
 ယု၍၊ အဘိက္ခဏ၊ အားထုတ်သည်ရှိသော်၊ ဓံသပေထိ၊ ကျောက်သွား
 ပမာဏရှိသော သားတစ်ကို၊ အဒ္ဓဿ၊ မြင်၏၊ ဘဒ္ဒန္တ၊ အရှင်၊ ဓံသပေထိ၊
 ကျောက်သွား ပမာဏရှိသော သားတစ်တည်း၊ ဣတိ၊ ဤသို့၊ ဝုတ္တေ၊ ဆိုအပ်သည်
 ရှိသော်၊ ဗြာဟ္မဏော၊ ပုဏ္ဏားသည်၊ သုမေဝေ၊ ကောင်းသော ပညာရှိ၊ သတ္ထံ၊
 ဓားထက်နက်ကို၊ အာဒါယ၊ ယု၍၊ ဓံသပေထိ၊ သားတစ်ကို၊ ဥက္ခိပဥက္ခိပိတုံ၊
 ကြွခြင်းဌ၊ အဘိက္ခဏ၊ အားထုတ်လော၊ ဣတိဝေံ၊ ဤသို့၊ အာဟ၊ ဆို၏။ သု
 မေဝေ၊ ကောင်းသော ပညာရှိသည်။ သတ္ထံ၊ ဓားထက်နက်ကို၊ အာဒါယ၊ ယု
 ၍၊ အဘိက္ခဏ၊ အားထုတ်သည်ရှိသော်၊ နာဂံ၊ နဂါးကို၊ အဒ္ဓဿ၊ မြင်၏။
 ဘဒ္ဒန္တ၊ အရှင်၊ နာဂေါ၊ နဂါးတည်း၊ ဣတိ၊ ဤသို့၊ ဝုတ္တေ၊ ဆိုအပ်သည်ရှိသော်၊
 ဗြာဟ္မဏော၊ ပုဏ္ဏားသည်၊ ဗြဟ္မိတံ၊ ပညာရှိ၊ နာဂေါ၊ နဂါးတည်း၊ ဖြစ်မှုကား၊
 တိဋ္ဌတု၊ ခပ်လော၊ နာဂံ၊ နဂါးကို၊ မာဏဇေယျိ၊ မထိပါးစေလင့်၊ နာဂဿ၊
 နဂါးအား၊ နမော၊ ရှိခိုးခြင်းကို၊ ကရောဟိ၊ ပြုလော၊ ဣတိဝေံ၊ ဤသို့၊ အာဟ၊
 ဆို၏။ ဘိက္ခု၊ အရှင်ရဟန်း၊ ခေါ၊ စင်စစ်၊ တံ၊ သင်သည်၊ ဣမေပဉ္ဇေ၊ ထိုငါ
 မေးသော ပြဿနာတို့ကို၊ ဘဂဝန္တံ၊ မြတ်စွာတရားသို့၊ ဥပသင်္ကမိတွာ၊ ကပ်
 ၍၊ ဝုတ္တေ၊ ယျာထိ၊ မေးချောက်လေလော၊ ယထာပ၊ အကြင်အခြင်းအရာဖြင့်
 ထည်း၊ ထော၊ အရှင်ရဟန်းအား၊ ဘဂဝါ၊ မြတ်စွာတရားသည်၊ ဗျာကရောဟိ၊
 ဖြေကြား၏၊ တထာ၊ ထိုအခြင်းအရာဖြင့်၊ နံ၊ အတ္ထံ၊ ထိုပြဿနာ၏အနက်ကို
 ခုခေယျာထိ၊ မှတ်လေလော၊ ဘိက္ခု၊ အရှင်ရဟန်း၊ ထထာဂတေနဝါ၊ မြတ်
 စွာတရားကို ထည်းကောင်း၊ ထထာဂတဿ၊ ဝဂ္ဂေနဝါ၊ မြတ်စွာတရား၏
 တပည့်သားကို ထည်းကောင်း၊ အညတြိဋ္ဌပေတွာ၊ ထား၍၊ ဣတောဝါပန၊
 ငါ၏အထံမှ မူလည်း၊ သုတွာ၊ ကြားနာရ၍၊ ယော၊ အကြင်သူသည်၊ ဇာနာတိ။

ထို၏၊ တောန၊ ထိုငါ့အထံမှ ကြား၍ သိသောသူကိုလည်း အညတြဋ္ဌပေတွာ
 ထား၍၊ ယော၊ အကြင်သူသည်၊ ဣမေသံပဉ္စနံ၊ ဤပြဿနာတို့ကို၊ ဝေယျာ
 ကရတေန၊ ဖြေကြားသဖြင့်၊ ဝိတ္တံ၊ ငါ၏ပိတ်ကို၊ အာရာဇေယျ၊ နှစ်သက်စေ
 ရာ၏၊ ထံ၊ ထိုသို့သောသူကို၊ သဒေဝကော၊ နတ်ပြည်ငါးထင်နှင့်တကွသော၊
 သမာရကော၊ ဝထဝတ္တိနတ်ပြည်နှင့် တကွသော၊ သဗြဟ္မကော၊ ဗြဟ္မာနှင့်တ
 ကွသော၊ ထောကော၊ ဩကာသထောကန္တံ၊ သဿမထဗြဟ္မဏိယာ၊ ရဟန်း
 ပုဏ္ဏားနှင့်တကွသော၊ သဒေဝမနုဿာယ၊ သရတိနတ်တည်းဟူသောမင်း
 ကြွင်းသော လူနှင့်တကွသော၊ ပဇာယ၊ သတ္တထောကန္တံ၊ အဟံ၊ ငါသည်၊
 နပဿာမိ၊ မမြင်၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဆို၏၊ ဣဒံဝစနံ၊ ဤစကားကို၊ သာဒေ
 ဝတာ၊ ထိုနတ်သားသည်၊ အဝေါစ၊ ဆို၏၊ ဣဒံပဉ္စံ၊ ဤပြဿနာကို၊ ဝတွာ၊ ဆို
 ပြီး၍၊ သာဒေဝတာ၊ ထိုနတ်သားသည်၊ တံတ္ထေဝ၊ ထိုအရှင်ကုမာရကဿပ
 ရှေ့တော်၌ပင်လျှင်၊ အန္တရဓာယိ၊ ကွယ်လေ၏၊ အထခေါ၊ ထိုအခါ၌၊ အာ
 ယသ္မာကုမာရကဿပေါ၊ အရှင်ကုမာရကဿပသည်၊ တဿာတ္ထိယာ၊
 ထိုညဉ့်၏၊ အစွယေန၊ လွန်သောအခါ၌၊ ယေန၊ အကြင်အရပ်၌၊ တဂဝ၊ မြတ်
 စွာဘုရားသည်၊ အတ္ထိ၊ ရှိ၏၊ တေန၊ ထိုအရပ်သို့၊ ဥပသင်္ကမိ၊ ကပ်လေ၏၊ ဥပ
 သင်္ကမိတွာ၊ ကပ်လေပြီး၍၊ ဘဂဝန္တံ၊ မြတ်စွာဘုရားကို၊ အဘိဝါဒေတွာ၊
 ဝတ်ချရှိခိုး၍၊ ဧကမန္တံ၊ သင့်တင့်လျောက်ပတ်သောအရပ်၌၊ နိသိဒ္ဓိ၊ ထိုင်
 နေ၏၊ ဧကမန္တံ၊ သင့်တင့်လျောက်ပတ်သောအရပ်၌၊ နိသိဒ္ဓောခေါ၊ ထိုင်နေပြီး
 သော၊ အာယသ္မာကုမာရကဿပေါ၊ အရှင်ကုမာရကဿပသည်၊ တဂ
 ဝန္တံ၊ မြတ်စွာဘုရားကို၊ ဧဝံဝစနံ၊ ဤစကားကို၊ အဝေါစ၊ ဆို၏၊ ကိံအဝေါ
 စ၊ အဘယ်သို့ဆိုသနည်း၊ ဘန္တေ၊ မြတ်စွာဘုရား၊ ဣမံရတ္ထိံ၊ ဤညဉ့်အခါ၌၊
 အညတရာ၊ မထင်ရှားသော၊ ဒေဝတာ၊ နတ်သား တယောက်သည်၊
 အဘိက္ကန္တယ၊ လွန်ပြီးသော၊ ရတ္ထိယာ၊ ညဦးယာဉ်၌၊ အဘိက္ကန္တဇ္ဇော၊
 အလွန်နှစ်လိုဘွယ်သောအဆင်းရှိသည်ဖြစ်၍၊ ဧကဝလကံ၊ ငွေ၊ အလုံးစုံသော
 အန္တဝနံ၊ အန္တမည်သောတောကို၊ ဩဘာသေတွာ၊ ထွန်းထင်းစေ၍၊ ယေန၊
 အကြင်အရပ်၌၊ အဟံ၊ အကျွန်ုပ်သည်၊ အတ္ထိ၊ ရှိ၏၊ တေန၊ ထိုအရပ်သို့၊
 ဥပသင်္ကမိ၊ ကပ်၏၊ ဥပ သင်္ကမိတွာ၊ ကပ်ပြီး၍၊ ဧကမန္တံ၊ သင့်တင့်
 လျောက်ပတ်သောအရပ်၌၊ အဋ္ဌာထိ၊ ရပ်၏၊ ဘန္တေ၊ မြတ်စွာဘုရား၊ ဧကမန္တံ
 သင့်တင့်လျောက်ပတ်သောအရပ်၌၊ ဋ္ဌိတာခေါ၊ ရပ်ပြီးသော၊ သာဒေဝတာ၊
 ထိုနတ်သားသည်၊ ဝံ၊ အကျွန်ုပ်ကို၊ ဧဝံဝစနံ၊ ဤစကားကို၊ အဝေါစ၊
 ယျောက်၏၊ ကိံအဝေါစ၊ အဘယ်သို့ယျောက်သနည်း၊ ဘိက္ခု၊ ဘိက္ခု၊ အရှင်

ရဟန်းအရှင်ရဟန်း၊ အယံဝဋ္ဌိကော။ ဤထောင်ပို့သည်၊ ရက္ခိံ၊ ညဉ့်အခါ၌၊
 ဂူမာယတိ၊ အနိုးလွှတ်၏။ ဒိဝါ၊ နေ့အခါ၌၊ ပဇ္ဇလတိ၊ အလျှံလွှတ်၏။ ဗြာဟ္မဏော၊
 ပုဏ္ဏားသည်၊ သုမေဝေ၊ ကောင်းသောပညာရှိ၊ သတ္ထံ၊ ဝေးလက်နက်ကို
 အာဒါယ၊ ယူ၍၊ အဘိက္ခဏ၊ တူးဆွလော၊ ဣတိဝေံ၊ ဤသို့၊ အာဟ၊ ဆို၏။
 သုမေဝေ၊ ကောင်းသောပညာရှိ သည်၊ သတ္ထံ၊ ဝေးလက်နက်ကို၊ အာဒါယ၊
 ယူ၍၊ အဘိက္ခဏန္တာ၊ တူးဆွသည်ရှိသော်၊ (ပ)၊ ဣဒံဝစနံ၊ ဤသို့သောစကား
 ကို၊ အဝေါစ၊ ဆို၏။ ဘန္တေ၊ မြတ်စွာဘုရား၊ သာဒေဝတာ၊ ထိုနတ်သားသည်
 ဣဒံပဉ္စံ၊ ဤပြဿနာကို၊ ဝတော၊ ဆိုပြီး၍၊ သာဒေဝတာ၊ ထိုနတ်သားသည်၊
 ထက္ကေဝ၊ ထိုအရည်ပင်လျှင်၊ အန္တရဓယိ၊ ကွယ်လေ၏။ ဘန္တေ၊ မြတ်စွာဘုရား
 ဝဋ္ဌိကော၊ ထောင်ပို့ဟူသည်၊ ကောဓုနုခေါ၊ အဘယ်နည်း၊ ရက္ခိံ၊ ညဉ့်အခါ၌၊
 ဂူမာယနာ၊ အနိုးလွှတ်၏ဟူသည်၊ ကာ၊ အဘယ်နည်း၊ ဒိဝါ၊ နေ့အခါ၌၊ ပဇ္ဇလ
 နာ၊ အလျှံလွှတ်ခြင်းဟူသည်၊ ကာ၊ အဘယ်နည်း၊ ဗြာဟ္မဏော၊ ဗြာဟ္မဏဟူ
 သည်၊ ကော၊ အဘယ်နည်း၊ သုမေဝေ၊ ပညာရှိဟူသည်၊ ကော၊ အဘယ်
 နည်း၊ သတ္ထံ၊ ဝေးလက်နက်ဟူသည်၊ ကိံ၊ အဘယ်နည်း၊ အဘိက္ခဏ၊ တူးဆွ
 ခုတ်ဖြတ်၏ဟူသည်၊ ကာ၊ အဘယ်နည်း၊ ယဝီ၊ တံခါးကျဉ်ဟူသည်။ ကာ၊
 အဘယ်နည်း၊ ဥဒ္ဓုမာယိကာ၊ ဖားဟူသည်။ ကာ၊ အဘယ်နည်း၊ န္ဓိဝေပဝိတာ၊
 ခရီးနှင်ကြောင်းဟူသည်၊ ကော၊ အဘယ်နည်း၊ စင်္ဂါရံ၊ စင်ပြီးသောအင်္ဂ
 ဟူသည်၊ ကိံ၊ အဘယ်နည်း၊ ကုမ္မော၊ လိပ်ဟူသည်၊ ကော၊ အဘယ်နည်း၊
 အလိသုနာ၊ သန်လျက်သားလှီးထားဟူသည်၊ ကာ၊ အဘယ်နည်း၊ ဝံသပေထိ၊
 သားထစ်ဟူသည်၊ ကာ၊ အဘယ်နည်း၊ နံဂေါ၊ နဂါးဟူသည်၊ ကော၊ အ
 ဘယ်နည်း၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဈောကံ၏၊ တိက္ခံ၊ ရဟန်း၊ ခေါ၊ စင်စစ်၊
 ဝဋ္ဌိကော၊ ဝိထေံ၊ ဝဋ္ဌိကဟူသောအမည်သည်၊ စာတုမဟာဘုတိကဿ၊
 မဟာဘုတ်ထေးပါးတို့ကိုမိ၍ဖြစ်သော၊ ဣမဿကာယဿ၊ ဤကိုယ်၏၊
 အမိဝစနံ၊ အမည်တည်း၊ မာတာပေတ္တိကသမ္ဘဝဿ၊ မိဘတို့၏ သုတ်သွေး
 ကြောင့်ဖြစ်သော၊ ဩဒနကုမာသုပစယဿ၊ ထမင်းရယော့ခွံဖြင့်ကြီးသော၊
 အနိဂ္ဂ၊ ဣဒံဒနပရိမဗ္ဗန ဘေဒနဝိဒ္ဓိာစနဓမ္မဿ၊ အမြဲမတည်သော သဘော
 နံသာပြောင်းဖြင့်လိမ်းကျခြင်း သဘောသဏ္ဍာန်ပြည့်စုံစိမ့်သောဌာသုပနယ်
 ခြင်းဆံ့သော ပျက်ခြင်းသဘောထိုမှ၍မှဖရိဖြစ်ခြင်းသဘောရှိသော။
 ဣမုဿကာယဿ၊ ဤကိုယ်၏၊ အမိဝစနံ၊ တင်သောအမည်တည်း၊ တိက္ခံ၊
 ရဟန်း၊ ဒိဝါ၊ နေ့အခါ၌၊ ကမ္မန္တံ၊ ပြုအပ်သောအမှုကို၊ အာရဟ္မ၊ အာရုံပြု၍။
 ရက္ခိံ၊ ညဉ့်အခါ၌၊ ယံအနုဝိထက္ကေတိ၊ အကြင်အဘန်ထလဲလဲကြံ၏။ ယံအနု

ဝိစာရေတိ၊ အကြင်အဘိက္ခဝါလံလဲလဲဆင်ခြင်၏။ အယံ၊ ဤညဉ့်အခါအဘိက္ခဝါ
လဲလဲကြံခြင်းဆင်ခြင်ခြင်းသည်။ ရုတ္တိ၊ ညဉ့်အခါ၌။ ဂူမာယနာ၊ အခိုးလွတ်
သည်မည်၏။ ဘိက္ခု၊ ရဟန်း။ ရုတ္တိ၊ ညဉ့်အခါ၌။ အနူဝိတက္ကေတွာ၊ ငြိ၍၊
အနူဝိစာရေတွာ၊ ဆင်ခြင်၍။ ဒိဝါ၊ နေ့အခါ၌။ ကမ္မန္တေ၊ ပြုအပ်သောအမှုကိုစွ
တို့ကို။ ကာယေန၊ ကိုယ်ဖြင့်လည်းကောင်း။ ဝါစာယ၊ နှုတ်ဖြင့်လည်းကောင်း
မနဿ၊ စိတ်ဖြင့်လည်းကောင်း။ ယံပယောဇေတိ၊ အကြင်ဟူ၍ပင်၏။ အယံ၊
ဤဟူ၍ပင်ခြင်းသည်။ ဒိဝါ၊ နေ့အခါ၌။ ပဇ္ဇေယနာ၊ အလျှိုလွတ်သည် မည်၏။
တြိက္ခု၊ ရဟန်း။ ခေါ၊ စင်စစ်။ ဗြာဟ္မဏောဗီတိတေံ၊ ဗြာဟ္မဏဟူသောအမည်
သည်။ အရဟတော၊ ပူဇော်အထူးကိုခံတော်မူထိုက်သော။ သဗ္ဗာသဗ္ဗုဒ္ဓဿ
သစ္စာလေးပါးတရားတို့ကို မသောကံမပြန်မိမိအလိုလိုထိထော်မူပြီးသော။
တထာဂတဿ၊ မြတ်စွာဘုရား၏။ အမိဝစနံ၊ အမည်တည်း။ ဘိက္ခု၊ ရဟန်း။
ခေါ၊ စင်စစ်။ သုမေခေါတိတေံ၊ သုမေခဟူသောအမည်သည်။ သေခဿ၊
ကျင့်ဆဲဖြစ်သော သိက္ခာသုံးပါးရှိသော။ ဘိက္ခု၊ နေ့၊ ရဟန်း၏။ အမိဝစနံ၊
အမည်တည်း။ ဘိက္ခု၊ ရဟန်း။ ခေါ၊ စင်စစ်။ သတ္တိန္ဒိတေံ၊ သတ္တိဟူသော
အမည်သည်။ အဂိယာယ၊ အပြစ်မရှိသော။ ပညာယ၊ လောကီလောကုတ္တရာ
ပညာ၏။ အမိဝစနံ၊ အမည်တည်း။ ဘိက္ခု၊ ရဟန်း။ ခေါ၊ စင်စစ်။ အဘိက္ခဝါ
)တိတေံ၊ အဘိက္ခဝါဟူသောအမည်သည်။ ဝိဂိယာရမ္ဘဿ၊ အားထုတ်ခြင်း
လုံ့လ၏။ အမိဝစနံ၊ အမည်တည်း။ ဘိက္ခု၊ ရဟန်း။ ခေါ၊ စင်စစ်။ ဇနီဝိတေံ၊
ဇနီဟူသောအမည်သည်။ အဝိဇ္ဇာယ၊ အဝိဇ္ဇာ၏။ အမိဝစနံ၊ အမည်တည်း။
ဇနီ၊ အဝိဇ္ဇာဟူသောတံခါးကျည်ကို၊ ဥက္ခိပ၊ ပယ်လော။ အဝိဇ္ဇံ၊ အဝိဇ္ဇာကို။
ပဇဟ၊ စွန့်လော။ သုမေခ၊ ကောင်းသောပညာရှိသောရဟန်း။ သတ္တံ၊ လော
ကီပညာလောကုတ္တရာပညာကို။ အာဒါယံပဝတ္တေတွာ၊ ဖြစ်စေ၍။ အဘိက္ခ
ဝါ၊ လုံ့လကြီးကုတ်အားထုတ်လော။ ဣတိအယံ၊ ဤသည်ကား။ ဇေတဿ၊
ထိုပုဒ်၏။ အတ္ထော၊ အနက်တည်း။ ဘိက္ခု၊ ရဟန်း။ ခေါ၊ စင်စစ်။ ဥဒ္ဓုမာယိကာ
)တိတေံ၊ ဥဒ္ဓုမာယိကဟူသောအမည်သည်။ ကောရူပါယာသဿ၊ အားကြီး
စွာသောအချက်ဒေါသ၏။ အမိဝစနံ၊ အမည်တည်း။ ဥဒ္ဓုမာယိကံ၊ တြုတြု
တက်စေတုတ်သောကြောင့်ပေးနှင့်တူသောပြင်းစွာသောအမျက်ကို၊ ဥက္ခိပ
ပယံ၊ စေ။ ကောရူပါယာသံ၊ ပြင်းစွာသောအမျက်ကို။ ပဇဟ၊ စွန့်လော။
သုမေခ၊ ကောင်းသော ပညာရှိသောရဟန်း။ သတ္တံ၊ လောကီပညာလော
ကုတ္တရာပညာကို။ အာဒါယံပဝတ္တေတွာ၊ ဖြစ်စေ၍။ အဘိက္ခဝါ၊ လုံ့လကြီး
ကုတ်အားထုတ်လော။ ဣတိအယံ၊ ဤသည်ကား။ ဇေတဿ၊ ထိုပုဒ်၏။ အတ္ထော

ကုတ်အားထုတ်လော့၊ ဣတိအယံ၊ ဤသည်ကား၊ ဧတေဿ၊ ထိုပုဒ်၏၊ အတ္ထော၊ အနက်ထည်း၊ ဤကွ၊ ရဟန်း၊ အသိသူနာ၊ ဖိဝေတံ၊ အသိသူဟူသောအမည်သည်။ ပဉ္စန္ဒ၊ ငါးပါးကုန်သော၊ ကာမဂုဏာနံ၊ ကာမဂုဏ်တို့၏၊ အမိဝစနံ၊ အမည်ထည်း၊ စက္ခုဝိညေယျာနံ၊ စက္ခုဝိညာဉ်၏ အာရုံဖြစ် ကုန်သော၊ ဣဋ္ဌာနံ၊ ရှာဖွ်အပ်ကုန်သော၊ ကန္တာနံ၊ နှစ်သက်အပ်ကုန်သော၊ မနာပါနံ၊ နှလုံးကို ပွားစေတတ်ကုန်သော၊ ဝိယဂ္ဂပါနံ၊ ချစ်အပ်သော သဘောရှိကုန်သော၊ ကာမုပသံဟိတာနံ၊ ကာမဂုဏ်နှင့်စပ်ကုန်သော၊ ရဇနိယာနံ၊ ထပ်အပ်ကုန်သော၊ ဂ္ဂပါနံ၊ ချစ်တို့၏လည်းကောင်း၊ သောတဝိညေယျာနံ၊ သောတဝိညာဉ်၏အာရုံဖြစ်ကုန်သော၊ သဒ္ဓါနံ၊ သဒ္ဓါရုံတို့၏ လည်းကောင်း၊ (ပ)၊ စာနဝိညေယျာနံ၊ စာနဝိညာဉ်၏ အာရုံဖြစ်ကုန်သော၊ ဂန္ဓာနံ၊ ဂန္ဓာရုံတို့၏ လည်းကောင်း၊ (ပ)၊ ဇိဝှာဝိညေယျာနံ၊ ဇိဝှာဝိညာဉ်၏အာရုံဖြစ်ကုန်သော၊ ရဿာနံ၊ ရဿာရုံတို့၏ လည်းကောင်း၊ (ပ)၊ ကာယဝိညေယျာနံ၊ ကာယဝိညာဉ်၏အာရုံဖြစ်ကုန်သော၊ ဣဋ္ဌာနံ၊ ရှာဖွ်အပ်ကုန်သော၊ ကန္တာနံ၊ နှစ်သက်အပ်ကုန်သော၊ မနာပါနံ၊ နှလုံးကိုပွားစေတတ်ကုန်သော၊ ဝိယဂ္ဂပါနံ၊ ချစ်အပ်သောသဘောရှိကုန်သော၊ ကာမုပသံဟိတာနံ၊ ကာမဂုဏ်နှင့်စပ်ကုန်သော၊ ရဇနိယာနံ၊ ထပ်အပ်ကုန်သော၊ ဟေဠဗ္ဗာနံ၊ ဟေဠဗ္ဗာရုံတို့၏ လည်းကောင်း၊ ဣတိ၊ ဤသို့၊ ပဉ္စန္ဒ၊ ငါးပါးကုန်သော၊ ကာမဂုဏာနံ၊ ကာမဂုဏ်တို့၏၊ အမိဝစနံ၊ အမည်ထည်း၊ အသိသူနံ၊ ကာမဂုဏ်ငါးပါးတည်းဟူသောသားလို့၊ ဓားငယ်ကို၊ ဥက္ခိပ၊ ပယ်လော့၊ ပဉ္စကားမဂုဏော၊ ငါးပါးသော ကာမဂုဏ်တို့ကို၊ ပဇဟ၊ ငယ်လော့၊ သုမေခေ၊ ကောင်းသောပညာရှိ၊ သတ္ထံ၊ လောကီပညာလောကုတ္တရာပညာတည်းဟူသောခားထက်နက်ကို၊ အာဒါယပဝတ္တေတွာ၊ ဖြစ်စေ၍၊ အဘိက္ခဏ၊ လုံ့လကြီးကုတ်အားထုတ်လော့၊ ဣတိအယံ၊ ဤသည်ကား၊ ဧတေဿ၊ ထိုပုဒ်၏၊ အတ္ထော၊ အနက်ထည်း၊ ဤကွ၊ ရဟန်း၊ ခေါ၊ စင်စစ်၊ ဖံသပေသိ၊ ဖိဝေတံ၊ ဖံသပေသိ ဟူသောအမည်သည်။ နန္ဒိရာဂဿ၊ နန္ဒိရာဂ၏၊ အမိဝစနံ၊ အမည်ထည်း၊ ဖံသပေသိ၊ သားတစ်နှင့်တူသောနန္ဒိရာဂကို၊ ဥက္ခိပ၊ ခွါလော့၊ နန္ဒိရာဂံ၊ နန္ဒိရာဂကို၊ ပဇဟ၊ စွန့်လော့၊ သုမေခေ၊ ပညာရှိသောရဟန်း၊ သတ္ထံ၊ ဓားလက်နက်နှင့်တူသော လောကီပညာ လောကုတ္တရာပညာကို၊ အာဒါယပဝတ္တေတွာ၊ ဖြစ်စေ၍၊ အဘိက္ခဏ၊ လုံ့လကြီးကုတ်အားထုတ်လော့၊ ဣတိအယံ၊ ဤသည်ကား၊ ဧတေဿ၊ ထိုဖံသပေသိ ဟူသောပုဒ်၏၊ အတ္ထော၊ အနက်ထည်း၊ ဤကွ၊ ရဟန်း၊ ခေါ၊ စင်စစ်၊ နာဂေါတိ၊ နာဂဟူသောအမည်သည်။ ဒိကာသ

ဝဿ၊ ကုန်ပြီးသောအာသဝေါရှိသော၊ ဘိက္ခုနော၊ ရဟန်း၏၊ အဓိဝစနံ၊ အမည်တည်း။ နဂေါ၊ ရဟန္တာဖြစ်မှုကား၊ တိဋ္ဌတု၊ ထည်ထော၊ နာဂံ၊ ရဟန္တာကို၊ မာဏဋေသံ၊ မထိခိုက်စေလင့်၊ နာဂဿ၊ ရဟန္တာအား၊ နမော၊ ရှိခိုးခြင်းကို၊ ကရောဟိ၊ ပြုလော့။ ဣတိအယံ၊ ဤသည်ကား၊ ဧတဿ၊ ထိုနာဂဟူသောပုဂ္ဂိုလ်၏၊ အတ္ထော၊ အနက်တည်း။ ဣဒံဝစနံ၊ ဤစကားကို၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အဝေါစ၊ မိန့်တော်မူ၏၊ အာယသ္မာကုမာရကဿပေါ၊ အရှင်ကုမာရကဿပသည်၊ အတ္တမနော၊ ဝမ်းမြောက်သည်ဖြစ်၍၊ ဝဂဝတော၊ မြတ်စွာဘုရား၏၊ ဘာသိတံ၊ ဟောတော်မူအပ်သောတရားတော်ကို၊ အဘိနန္ဒိ၊ အလွန်နှစ်သက်ဝမ်းမြောက်ပြီ၊ ဣတိ၊ ဤသို့၊ သုတံ၊ ကြားအပ်ပါ၏။ ။

တြတိယံ၊ သုံးခုမြောက်သော၊ ဝဋ္ဌိကသုတ္တံ၊ ဝဋ္ဌိကသုတ်သည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။

၄-ရထဝိနိတသုတ်။

၂၅၅။ ဘန္တေ၊ အရှင်ဘုရားကဿပ၊ ဣဒံသုတ္တံ၊ ဤရထဝိနိတသုတ်ကို၊ မေမဿ၊ အကျွန်ုပ်အာနန္ဒာသည်၊ ဘဂဝတော၊ မြတ်စွာဘုရား၏၊ သဗ္ဗခါ၊ မျက်မှောက်တော်မူအံ့၊ ဤသို့၊ သုတံ၊ ကြားအပ်ပါ၏၊ ကံ၊ သုတံ၊ အဘယ်သို့ကြားအပ်ပါသနည်း၊ ကံ၊ တပါးသော၊ သမယံ၊ အခါ၌၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ကလန္ဒကနိဝါပေ၊ ရှဉ့်နက်တို့အား အစာပေး၍ မွေးရာဖြစ်သော၊ ဝေဠုဝနေ၊ ဝေဠုဝန်ကျောင်းတော်၌၊ ဝိဟရတိ၊ နေထိုင်မှု၏၊ အထေခေါ၊ ထိုအခါ၌၊ သမ္ပဟုဿ၊ များစွာကုန်သော၊ ဇာတိဘူမိကာ၊ ဘွားရာအရပ်၌နေလေ့ရှိကုန်သော၊ ဘိက္ခု၊ ရဟန်းတို့သည်၊ ဇာတိဘူမိယံ၊ ဘွားရာအရပ်၌၊ ဝဿံဝတ္ထာ၊ ဝါကျွတ်ကုန်သည်ရှိသော်၊ ယေန၊ အကြင်အရပ်၌၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အတ္ထိ၊ ရှိတော်မူ၏၊ တေန၊ ထိုအရပ်သို့၊ ဥပသကံမိံ၊ သူကပ်ကုန်၏၊ ဥပသကံသိတွာ၊ ကပ်ကုန်ပြီး၍၊ ဘဂဝန္တံ၊ မြတ်စွာဘုရားကို၊ အဘိခါဒေတွာ၊ ရှိခိုး၍၊ ဧကမန္တံ၊ သင့်တင့်လျောက်ပတ်သော အရပ်၌၊ နိသ္မိတိံ၊ သို့၊ ထိုင်နေကုန်၏၊ ဧကမန္တံ၊ သင့်တင့်လျောက်ပတ်သောအရပ်၌၊ နိသ္မိန္ဒေခေါ၊ ထိုင်နေကုန်ပြီးသော၊ ဧတဘိက္ခု၊ ထိုရဟန်းတို့ကို၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဧတံဝစနံ၊ ဤစကားကို၊ အဝေါစ၊ မိန့်တော်မူ၏၊ ကံ၊ အဝေါစ၊ အဘယ်သို့မိန့်တော်မူသနည်း၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ကောဘိက္ခု၊

အဘယ်မည်သောရဟန်းကို၊ ဇာတိဘူမိယံ၊ ဘွားရာအရပ်၌၊ ဇာတိဘူမိက
 နံ၊ ဘွားရာအရပ်၌ နေလေ့ရှိကုန်သော၊ သဗြဟ္မစာရိနံ၊ ဝီထင်းသုံးတော်ဖြစ်
 ကုန်သော၊ ဝိက္ခူနံ၊ ရဟန်းတို့သည်၊ အတ္တနာစ၊ မိမိသည်လည်း၊ အဝိဇ္ဇာ၊
 အလိုနည်း၏၊ ဣတ္ထ၊ အလိုမမြောက်မရှိ၊ ဝိက္ခူနံ၊ ရဟန်းတို့အား၊ အဝိဇ္ဇာ၊ ထံစ
 အလိုမမြောက်မရှိသောစကားကိုလည်း၊ ကတ္တာ၊ ဟောပြောတတ်၏၊ အတ္တနာ
 စ၊ မိမိသည်လည်း၊ သန္တုဋ္ဌော၊ တဆဲ့နှစ်ပါးသောသန္တာသန္တုဋ္ဌံပြည့်စုံ၏၊
 ဝိက္ခူနံ၊ ရဟန်းတို့အား၊ သန္တုဋ္ဌိကထဉ္စ၊ တဆဲ့နှစ်ပါးသောသန္တာသန္တုဋ္ဌံ
 ပြည့်စုံသောစကားကိုလည်း၊ ကတ္တာ၊ ဟောပြောတတ်၏၊ အတ္တနာစ၊ မိမိ
 သည်လည်း၊ ပဝိဝိက္ခော၊ သုံးပါးသောဝိဝေကတို့နှင့်ပြည့်စုံ၏၊ ဝိက္ခူနံ၊
 ရဟန်းတို့အား၊ ပဝိဝေကကထဉ္စ၊ သုံးပါးသောဝိဝေကတို့နှင့်ပြည့်စုံသော
 စကားကိုလည်း၊ ကတ္တာ၊ ဟောပြောတတ်၏၊ အတ္တနာစ၊ မိမိသည်လည်း၊
 အသံသဋ္ဌော၊ သဝနသံသဂ္ဂစသောငါးပါးသောသံသဂ္ဂတို့မှကင်း၏၊ ဝိက္ခူ
 နံ၊ ရဟန်းတို့အား၊ အသံသဂ္ဂကထဉ္စ၊ ငါးပါးသောသံသဂ္ဂကင်းအံ့သောစကား
 ကိုလည်း၊ ကတ္တာ၊ ဟောပြောတတ်၏၊ အတ္တနာစ၊ မိမိသည်လည်း၊ အာရဒ္ဓ
 ဝိရိယော၊ အားထုတ်အပ်သောလုံ့လရှိ၏၊ ဝိက္ခူနံ၊ ရဟန်းတို့အား၊ ဝိရိယာ
 ရတ္ထကထံ၊ လုံ့လအားထုတ်ခြင်းနှင့်စပ်သော စကားကိုလည်း၊ ကတ္တာ၊
 ဟောပြောတတ်၏၊ အတ္တနာစ၊ မိမိသည်လည်း၊ ဝီလသမ္ပန္နော၊ ဝီလနှင့်
 ပြည့်စုံ၏၊ ဝိက္ခူနံ၊ ရဟန်းတို့အား၊ ဝီလသမ္ပဒါကထဉ္စ၊ ဝီလနှင့်ပြည့်စုံ
 အံ့သောစကားကိုလည်း၊ ကတ္တာ၊ ဟောပြောတတ်၏၊ အတ္တနာစ၊ မိမိသည်
 လည်း၊ သမာဓိသမ္ပန္နော၊ သမာဓိနှင့်ပြည့်စုံ၏၊ ဝိက္ခူနံ၊ ရဟန်းတို့အား၊
 သမာဓိသမ္ပဒါကထဉ္စ၊ သမာဓိနှင့်ပြည့်စုံအံ့သောစကားကိုလည်း၊ ကတ္တာ၊
 ဟောပြောတတ်၏၊ အတ္တနာစ၊ မိမိသည်လည်း၊ ပညာသမ္ပန္နော၊ ယောဂီ
 ယောကုတ္တရာ ပညာနှင့်ပြည့်စုံ၏၊ ဝိက္ခူနံ၊ ရဟန်းတို့အား၊ ပညာသမ္ပဒါ
 ကထဉ္စ၊ ပညာနှင့်ပြည့်စုံအံ့သောစကားကိုလည်း၊ ကတ္တာ၊ ဟောပြောတတ်
 ၏၊ အတ္တနာစ၊ မိမိသည်လည်း၊ ဝိရတ္တိသမ္ပန္နော၊ ဝိရတ္တိနှင့်ပြည့်စုံ၏၊ ဝိက္ခူနံ၊
 ရဟန်းတို့အား၊ ဝိရတ္တိသမ္ပဒါကထဉ္စ၊ ဝိရတ္တိနှင့်ပြည့်စုံအံ့သော စကားကို
 လည်း၊ ကတ္တာ၊ ဟောပြောတတ်၏၊ အတ္တနာစ၊ မိမိသည်လည်း၊ ဝိရတ္တိဥာဏ
 ဒဿနသမ္ပန္နော၊ တဆဲ့ကိုးပါးသောပစ္စင်္ကေနာဥာဏ်နှင့်ပြည့်စုံ၏၊ ဝိက္ခူနံ၊
 ရဟန်းတို့အား၊ ဝိရတ္တိဥာဏဒဿနကထဉ္စ၊ တဆဲ့ကိုးပါးသောပစ္စင်္ကေနာ
 ဥာဏ်နှင့်ပြည့်စုံအံ့သောစကားကိုလည်း၊ ကတ္တာ၊ ဟောပြောတတ်၏၊ ဩဝါ
 ဒကော၊ ဆယ်ပါးသော ကထာဝတ္ထုတို့ဖြင့် ဆုံးမတတ်၏၊ ဝိညာပကော၊

ဆယ်ပါးသော ကထာဝတ္ထုတို့ဖြင့်သိစေတတ်၏။ သန္ဓသကော၊ ဆယ်ပါးသောဝတ္ထုတို့၏အကြောင်းကိုလည်းပြတတ်၏။ သမာဒပကော၊ အကြောင်းကိုလည်းယူစေတတ်၏။ သရုတ္တဇကော၊ ဆယ်ပါးသောကထာဝတ္ထုတို့၌ အားထုတ်စေတတ်၏။ သဗြဟ္မစာရိနံ၊ သီတင်းသုံးဘော်တို့ကို၊ သံပဟံ သကော၊ သာဘာဝတအစရှိသည်ဖြင့်ရှင်စေတတ်၏။ ဣတိဇေဝံ၊ ဤသို့၊ သမ္ဘာရိတောနုခေါ၊ မြီးမွမ်းအပ်သနည်း။ ဣတိဇေဝံဝူစနံ၊ ဤစကားကို။ အဝေါစ၊ မိန့်ထော်မူ၏။ ဘန္တေ၊ မြတ်စွာဘုရား၊ မန္တနိပုတ္တော၊ မန္တနိပုတ္တောမ၏သားဖြစ်သော၊ အာယသ္မာပုတ္တော၊ နာမ။ အရှင်ပုတ္တမည်သောရဟန်းကို၊ ဇာတိဘူမိယံ၊ ဘွားရာအရပ်၌၊ ဇာတိဘူမိကနံ၊ မွေးဘွားရာအရပ်၌နေထေ့ရှိကုန်သော၊ သဗြဟ္မစာရိနံ၊ သီတင်းသုံးဘော်ဖြစ်ကုန်သော၊ ဘိက္ခုနံ၊ ရဟန်းတို့သည်။ အတ္တနာစ၊ မိမိသည်လည်း။ အဝိဇ္ဇော၊ အလိုနည်း၏။ ဘိက္ခုနံ၊ ရဟန်းတို့အား။ အဝိစ္စကထဉ္စ၊ အလိုမပြုမရှိသော စကားကိုလည်း။ ကံတ္တာ၊ ဟောပြောတတ်၏။ အတ္တနာစ၊ မိမိသည်လည်း။ သန္တုဋ္ဌော၊ ထဆဲနှစ်ပါးသောသန္တာသနှင့်ပြည့်စုံ၏။ (ပ)၊ (ပဝိဝိက္ခော၊ သုံးပါးသောဝိဝေကတို့နှင့်ပြည့်စုံ၏။ အသံသဋ္ဌော၊ သဝနသံသဂ္ဂဝေသေ၊ ငါးပါးသောသံသဂ္ဂတို့မှကင်း၏။ အာရဒ္ဓဝိရိယော၊ အားထုတ်အပ်သောလုံ့လရှိ၏။ ဝီလသမ္ပန္နော၊ ဝီလသနှင့်ပြည့်စုံ၏။ သမာဓိသမ္ပန္နော၊ သမာဓိနှင့်ပြည့်စုံ၏။ ပညာသမ္ပန္နော၊ ပညာနှင့်ပြည့်စုံ၏။ ဝိရတ္တိသမ္ပန္နော၊ ဝိရတ္တိနှင့်ပြည့်စုံ၏။ ဝိရတ္တိဉ္စာတဒဿနသမ္ပန္နော၊ တဆဲကိုးပါးသော ပစ္စဝေက္ခနာဉ္စာတံနှင့် ပြည့်စုံ၏။ ဘိက္ခုနံ၊ ရဟန်းတို့အား။ ဝိရတ္တိဉ္စာတ ဒဿန သမ္ပဒါကထဉ္စ၊ တဆဲကိုးပါးသော ပစ္စဝေက္ခနာဉ္စာတံနှင့်ပြည့်စုံအံ့သော စကားတို့လည်း။ ကတ္တာ၊ ဟောပြောတတ်၏။ ဩဝါဒကော၊ ဆယ်ပါးသောကထာဝတ္ထုတို့ဖြင့် ဆုံးမတတ်၏။ ဝိညာပကော၊ ဆယ်ပါးသော ကထာဝတ္ထုတို့ဖြင့်သိစေတတ်၏။ သန္ဓသကော၊ ဆယ်ပါးသောဝတ္ထုတို့၏အကြောင်းကိုလည်းပြတတ်၏။ သမာဒပကော၊ အကြောင်းကိုလည်းယူစေတတ်၏။ သရုတ္တဇကော၊ ဆယ်ပါးသောကထာဝတ္ထုတို့၌အားထုတ်စေတတ်၏။ သဗြဟ္မစာရိနံ၊ သီတင်းသုံးဘော်တို့ကို၊ သံပဟံသကော၊ သာဘာဝတအစရှိသည်ဖြင့်ရှင်စေတတ်၏။ ဣတိဇေဝံ၊ ဤသို့၊ သမ္ဘာရိတော၊ မြီးမွမ်းအပ်၏။ ဣတိ၊ ဤသို့၊ အဝေါစ၊ ယောက်ကုန်၏။ ဘေန်ခေါ၊ ပနသမယေန၊ ထိုအခါ၌၊ အာယသ္မာသာရိပုတ္တော၊ အရှင်သာရိပုတ္တရာသည်။ ဘဂဝတော၊ မြတ်စွာဘုရား၏။ အဝိဒုရေ၊ မနီးမဝေးသောအရပ်၌၊ နိသိန္နော၊ ထိုင်နေသည်။ ဟောတိ၊ ဖြစ်၏။ အထခေါ၊ ထိုအခါ၌။

၇-ရထဝိနိတသုတ်။

အာယသ္မာထောသာရိပုတ္တဿ၊ အရှင်သာရိပုတ္တရာအား၊ ဇေတံသောဇရိ
 ပိတက္ကော၊ ဤသို့သောအကြံသည်၊ အဟောသိ၊ ဖြစ်၏။ ကိံအဟောသိ၊
 အဘယ်သို့ဖြစ်သနည်း၊ ယဿ၊ အကြင်ပုတ္တမထေရ်အား၊ ဝိညူပညာရှိ
 ကုန်သော၊ သဗြဟ္မစာရိ၊ သီတင်းသုံးဘော်တို့သည်၊ သတ္ထု၊ မြတ်စွာဘုရား
 ၏၊ သမ္ပါခါ၊ မျက်မှောက်တော်၌၊ အနုမဿအနုမဿ၊ ဆယ်ပါးသောကထာ
 ဝတ္ထု၊ သိုသက်ဝင်၍ သက်ဝင်၍၊ ဝဏ္ဏံ၊ ကျေးဇူးကို၊ ဘာသန္တိ၊ ဆိုကုန်၏။
 တဉ္စ၊ ထိုစကားကိုလည်း၊ သတ္တာ၊ မြတ်စွာဘုရားသည်၊ အနုမောဒတိ၊
 ဝမ်းမြောက်တော်မူ၏။ မန္တာနိပုတ္တဿ၊ မန္တာနိပုတ္တေမ၏သားဖြစ်သော၊
 တဿ၊ အာယသ္မာထောပုတ္တဿ၊ ထိုအရှင် ပုတ္တမထေရ်အား၊ လာတာ၊
 ရတော်စွ၊ မန္တာနိပုတ္တဿ။ မန္တာနိပုတ္တေမ၏သားဖြစ်သော၊ တဿအာ
 ယသ္မာထောပုတ္တဿ၊ ထိုအရှင်ပုတ္တမထေရ်အား၊ သုလဒ္ဓဏာတာ၊ ကောင်းစွာ
 ရအပ်သောကျေးဇူးကိုရလေစွ၊ မယံဝိ၊ ငါတို့သည်လည်း၊ ကဒါပိက၊ ရဟမိ၊
 ရံခါရံခါ၊ မန္တာနိပုတ္တေန၊ မန္တာနိပုတ္တေမ၏ သားဖြစ်သော၊ အာယသ္မတာ
 ပုတ္တေန၊ အရှင်ပုတ္တနှင့်၊ သဒ္ဓိံ၊ တကွ၊ သမာဂမံ၊ ပေါင်းတော်ခြင်းသို့၊ အပ္ပေဝ
 နာမဂုဗ္ဘယျာမ၊ ရောက်ရကုန်ငြားအံ့လည်းမထိ၊ ကောစိဒေဝ၊ ထရံထရ
 သာဗျင်ဖြစ်သော၊ ကထာသလ္လူပေါ၊ စကားကိုဆိုခြင်းသည်၊ အပ္ပေဝနာ
 မထိယာ၊ ဖြစ်ငြားအံ့လည်းမထိ၊ ဣတိဇေတံသောပရိပိတက္ကော၊ ဤသို့သော
 အကြံသည်၊ အဟောသိ၊ ဖြစ်၏။ အာထခေါ၊ ထိုအခါ၌၊ ဘဂဝါ၊ မြတ်စွာဘုရား
 သည်၊ ရာဇပော၊ ရာဇဂြိုဟ်ပြည်၌၊ ယထာဘိရန္တံ၊ အလိုတော်အတိုင်း၊
 ဝိဟရိတွာ၊ နေတော်မူပြီး၍၊ ယေနမဂ္ဂေန၊ အကြင်ခရီးဖြင့်၊ သာဝတ္ထိ၊ သာဝတ္ထိ
 ပြည်သို့၊ ဂန္ထဗ္ဗာ၊ ရောက်အပ်၏။ တေနမဂ္ဂေန၊ ထိုခရီးဖြင့်၊ စာရိကံ၊ ဒေသ
 စာရိကို၊ ပက္ကမိ၊ ဖဲကြွတော်မူ၏။ အနုပုဗ္ဗေန၊ အစဉ်သဖြင့်၊ စာရိကံ၊ ဒေသ
 စာရိကို၊ စရမာနော၊ ကြွတော်မူသည်ရှိသော်၊ ယေနမဂ္ဂေန၊ အကြင်ခရီးဖြင့်၊
 သာဝတ္ထိ၊ သာဝတ္ထိပြည်သို့၊ ဂန္ထဗ္ဗာ၊ ရောက်အပ်၏။ တံထေနမဂ္ဂေန၊ ထိုခရီး
 ဖြင့်၊ အဝသရိ၊ ရောက်သော်မူ၏။ သုဒံ၊ စင်စစ်၊ တဏှသာဝတ္ထိယံ၊ ထိုသာ
 ဝတ္ထိပြည်၌၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အနာထ ဝိဏှိကဿ၊ အနာ
 ထဝိဘ်သူဌေး၏၊ အာရာမေ၊ နှလုံးမွေ့လျော်ပျော်ဘွယ်ရာဖြစ်သော၊ ဇေထ
 ဝနေ၊ ဧကဝန်ကျောင်းတော်၌၊ ဝိဟရတိ၊ နေတော်မူ၏။ မန္တာနိပုတ္တော၊
 မန္တာနိပုတ္တေမ၏ သားဖြစ်သော၊ အာယသ္မာပုတ္တော၊ အရှင်ပုတ္တသည်၊
 ဘဂဝါ၊ မြတ်စွာဘုရားသည်၊ သာဝတ္ထိံ၊ သာဝတ္ထိပြည်သို့၊ အနုပ္ပတ္တာကံရ၊
 အစဉ်ရောက်တော်မူသတတ်၊ သာဝတ္ထိယံ၊ သာဝတ္ထိပြည်၌၊ အနာထဝိဏှိ

ကဿ၊ အနာထဝိဏ်သုဋ္ဌေး၏။ အာရာမော၊ နှလုံးမွေ့ထျော်ပျော်ဘွယ်ရာ ဖြစ်
 သော၊ ဇေတဝနေ၊ ဇေတဝန်ကျောင်းတော်၌။ ဝိဟရတိကံရ၊ နွေထွေရာမှ
 သဘင်္ဂါ၊ ဤသို့အသောသိခေါ၊ ကြားသည်သာထွင်တည်း။ အထဝေါ
 ထို အခါ၌၊ မန္တ၊ နိ ဘုက္ခော၊ မန္တာနိ ဘုက္ခော့မ၏ သားဖြစ်သော၊ အာယသ္မာပုဏ္ဏော
 အရှင်ပုဏ္ဏသည်။ သေနာသနံ၊ ကျောင်းအိမ်ရာနေရာကို။ သံသာမေတွာ၊
 သိုမှီး၍၊ ပတ္တဝီဝရံ၊ သဝိတ်သင်္ကန်းကို။ အာဒါယ၊ ယူ၍၊ ယေနမဂ္ဂေန၊ အကြင်
 ခရီးဖြင့်၊ သာဝတ္ထိ၊ သာဝတ္ထိပြည်သို့။ ဝန္တဗ္ဗာ၊ ရောက်အပ်၏။ ဝေဒနမဂ္ဂေန၊
 ထိုခရီးဖြင့်၊ စာရိကံ၊ ဒေသစာရိကို။ ပက္ကမိ၊ ပဲသွား၏။ အနုပုဗ္ဗေန၊ အစဉ်
 သဖြင့်၊ စာရိကံ၊ ဒေသစာရိကို။ စရမာနေ၊ ထုည့်ထည်သည်။ ဂြိထေသိ၊ ယေန၊
 အကြင်အရပ်၌။ သာဝတ္ထိ၊ သာဝတ္ထိပြည်သည်။ အတ္ထိ၊ ရှိ၏။ ယေန၊ အကြင်
 အရပ်၌။ အနာထဝိဏ် ကဿ၊ အနာထဝိဏ်သုဋ္ဌေး၏။ အာရာမော၊ နှလုံးမွေ့
 ထျော်ပျော်ဘွယ်ရာ ဖြစ်သော၊ ဇေတဝနံ၊ ဇေတဝန် ကျောင်းတော်သည်။
 အတ္ထိ၊ ရှိ၏။ ယေန၊ အကြင်အရပ်၌။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ အတ္ထိ၊
 ရှိတော်မူ၏။ တေန၊ ထိုအရပ်သို့။ ဥပသကံမိ၊ ကပ်လေ၏။ ဥပသကံမိတွာ၊
 ကပ်လေပြီး၍၊ ဘဂဝန္တံ၊ မြတ်စွာဘုရားကို။ အဘိဝါဒေတွာ၊ ရိုသေစွာရှိခိုး၍။
 ဧကမန္တံ၊ သင့်တင့်လျောက်ပတ်သောအရပ်၌။ နိထိဒိ၊ ထိုင်နေ၏။ ဧကမန္တံ၊
 သင့်တင့်လျောက်ပတ်သောအရပ်၌။ နိထိန္ဒိခေါ၊ ထိုင်နေပြီးသော။ မန္တာနိ
 ပုတ္တံ၊ မန္တာနိပုဏ္ဏေးမ၏ သားဖြစ်သော၊ အာယသ္မာပုဏ္ဏော့အရှင်ပုဏ္ဏကို။
 ဘဂဝါ၊ မြတ်စွာဘုရားသည်။ ခန္ဓိယာကထာယ၊ တရားစကားဖြင့်၊ သန္ဓသေ
 သိ၊ ကောင်းစွာ ပြတော်မူ၏။ သမာဒပေသိ၊ ဆောင်တည်စေတော်မူ၏။
 သရက္ခေဇေသိ၊ ကောင်းစွာထက်စေတော်မူ၏။ သမ္ပဟံသေသိ၊ ကောင်းစွာ
 ရွှင်စေတော်မူ၏။ အထခေါ၊ ထိုအခါ၌။ မန္တာနိပုက္ခော၊ မန္တာနိပုဏ္ဏေးမ၏
 သားဖြစ်သော၊ အာယသ္မာပုဏ္ဏော့အရှင်ပုဏ္ဏသည်။ ဘဂဝတာ၊ မြတ်စွာ
 ဘုရားသည်။ ခန္ဓိယာကထာယ၊ တရားစကားဖြင့်၊ သန္ဓသိထော၊ ကောင်းစွာ
 ပြအပ်သည်ဖြစ်၍။ သမာဒဝိတော၊ ဆောက်တည်စေအပ် သည်ဖြစ်၍။
 သရက္ခေဇိတော၊ ကောင်းစွာထက်စေ အပ်သည်ဖြစ်၍။ သမ္ပဟံသိတော၊
 ကောင်းစွာ ရွှင်စေအပ်သည်ဖြစ်၍။ ဘဂဝတော၊ မြတ်စွာဘုရား၏။ ဘာသိ
 တံ၊ ဟောတော်မူအပ်သောစကားတော်ကို။ အထိန္ဒိတွာ၊ အလွန်နှစ်သက်
 ၍။ အနုမောဒိတွာ၊ အလွန်ဝမ်းမြောက်၍။ အာသနာ၊ နေရာမှ။ ဥဋ္ဌာယ၊ ထ၍။
 ဘဂဝန္တံ၊ မြတ်စွာဘုရားကို။ အဘိဝါဒေတွာ၊ ရိုသေစွာရှိခိုး၍။ ပဒက္ခိကံ၊
 လက်ျာရစ် ထုည့်သည်ကို။ ကတွာ၊ ပြု၍။ ယေန၊ အကြင်အရပ်၌။ အန္ဓဝနံ၊

အန္ဓဝနမည်သောတောအုပ်သည်။ အတ္ထိ၊ ရှိ၏။ တေန၊ ထိုအန္ဓဝနမည်သော
 တောအုပ်ရှိရာအုပ်သို့။ ဒိဝါဝိဟာရာယ၊ နေ့နေခြင်းငှါ။ ဥပသင်္ကမိ၊ ကပ်
 လေ၏။ အထခေါ၊ ထိုအခါ၌။ အညတရော၊ တယောက်သော၊ ဘိက္ခု၊ ရဟန်း
 သည်၊ ယေန၊ အကြင်အရပ်၌။ အာယသ္မာသာရိပုတ္တော၊ အရှင်သာရိပုတ္တရာ
 သည်။ အတ္ထိ၊ ရှိ၏။ တေန၊ ထိုအရှင်သာရိပုတ္တရာရှိရာအုပ်သို့။ ဥပသင်္ကမိ၊
 ကပ်လေ၏။ ဥပသင်္ကမိတွာ၊ ကပ်ပြီး၍။ အာယသ္မန္တံ၊ သာရိပုတ္တံ။ အရှင်
 သာရိပုတ္တရာကို။ ဇေဝံစနံ၊ ဤစကားကို။ အဝေါစ၊ ဆို၏။ ကိံ၊ အဝေါစ၊ အ
 သတ်သို့ဆိုသနည်း။ အာဝုဒ္ဓာသာသာရိပုတ္တံ၊ ငါရှင်သာရိပုတ္တရာ။ ဝုတ္တံ၊ အရှင်
 သည်။ မန္တာနိပုတ္တံ၊ မန္တာနိပုတ္တော၊ မဏိသားဖြစ်သော၊ ပုတ္တံ၊ သနာမ၊ ပုတ္တံ
 အမည်ရှိသော၊ ယသသဘိက္ခုနော၊ အကြင်ရဟန်းအား။ အဘိဏ္ဍံ၊ မပြတ်
 ယှဉ်။ ကိတ္တယမာနော၊ ခြီးပွင်းသည်။ အဟောသိ၊ ဖြစ်၏။ သော၊ ထိုအရှင်
 ပုတ္တံသည်။ ဘဂဝတော၊ မြတ်စွာဘုရားသည်။ ဓမ္မိယာကထာယ၊ တရား
 စကားဖြင့်။ သန္ဓုသိ၊ တော၊ ကောင်းစွာပြုအပ်သည်ဖြစ်၍။ သမာဒေဝိတော၊
 ဆောက်တည်စေအပ်သည်ဖြစ်၍။ သရက္ခေဇိတော၊ ကောင်းစွာထက်စေ
 အပ်သည်ဖြစ်၍။ သမ္ပဟံသိတော၊ ကောင်းစွာရွှင်စေ အပ်သည်ဖြစ်၍။
 ဘဂဝတော၊ မြတ်စွာဘုရား၏။ ဘာသိတံ၊ ဟောတော်မူအပ်သောစကား
 တော်ကို။ အဘိနန္ဒိတွာ၊ အလွန်နှစ်သက်၍။ အနုပေဒိတွာ၊ အလွန်ဝမ်း
 မြောက်၍။ အာသနာ၊ နေရာမှ ဥပယုယ၊ ထ၍။ ဘဂဝန္တံ၊ မြတ်စွာဘုရားကို။
 အဘိဝါဒေတွာ၊ ရိုသေစွာရှိခိုး၍။ ပဒက္ခိတံ၊ ထက်ျာရစ် ထည့်သည်ကို။
 ကာတွာ၊ ပြု၍။ ယေန၊ အကြင်အရပ်၌။ အန္ဓဝနံ၊ အန္ဓဝနမည်သောတောအုပ်
 သည်။ အတ္ထိ၊ ရှိ၏။ တေန၊ ထိုအန္ဓဝနမည်သောတောအုပ်ရှိရာအုပ်သို့။
 ဒိဝါဝိဟာရာယ၊ နေ့နေခြင်းငှါ။ ပတ္တန္တော၊ ဖဲသွား၏။ ဣတံ၊ ဤသို့။ အဝေါစ၊
 ဆို၏။ အထခေါ၊ ထိုအခါ၌။ အာယသ္မာသာရိပုတ္တော၊ အရှင်သာရိပုတ္တရာ
 သည်။ တရမာနရူပေါ၊ အဆောတယျဉ်။ နိသိဒ္ဓနံ၊ နိသိဒ္ဓင်အခင်းကို။ အာဒါ
 ယ၊ ယူ၍။ မန္တာနိပုတ္တံ၊ မန္တာနိပုတ္တော၊ မဏိသားဖြစ်သော၊ အာယသ္မန္တံ၊ ပုတ္တံ။
 အရှင်ပုတ္တံသို့။ ဝိဗ္ဗိဒ္ဓိတာဝိဗ္ဗိတော၊ နောက်မှနောက်မှ၊ သိသာနုလောကီ၊
 ဥက္ကေဝံင်းကိုရှုမြင်လျက်။ အနုဗန္ဓိ၊ အစဉ်သိုက်၏။ အထခေါ၊ ထိုအခါ၌။
 မန္တာနိပုတ္တော၊ မန္တာနိပုတ္တော၊ မဏိသားဖြစ်သော၊ အာယသ္မာသာရိပုတ္တော၊ အရှင်
 ပုတ္တံသည်။ အန္ဓဝနံ၊ အန္ဓဝနမည်သောတောအုပ်သို့။ အတ္ထောဂါဟေတွာ၊
 သက်ဝင်၍။ အညတရထိ၊ အမှတ်မရှိသော၊ မုက္ခမူလေ၊ သစ်ပင်ရင်း၌။
 ဒိဝါဝိဟာရံ၊ နေ့နေခြင်းကို။ ကတွာ၊ ပြု၍။ နိသိဒ္ဓိ၊ ထိုင်နေ၏။ အာယသ္မာဝိ

ခေါသာရိပုတ္တော၊ အရှင်သာရိပုတ္တရာသည်လည်း၊ အန္ဓဝနံ၊ အန္ဓဝနမည်
 သောတောအုပ်သို့၊ အဇ္ဈောဂါဟေတုာ၊ သက်ဝင်၍၊ အညတရသ္မိံ၊ အမှတ်
 မရှိသော၊ ရုက္ခမူလေ၊ သစ်ပင်ရှင်း၌၊ ဒိဝါဝိဟာရံ၊ နေ့နေခြင်းကို၊ ကတွာ၊
 ပြု၍၊ နိဝိဒိ၊ ထိုင်နေ၏၊ အထိ၊ ထိုအခါ၌၊ အာယသ္မာသာရိပုတ္တော၊ အရှင်
 သာရိပုတ္တရာသည်၊ သာယနသမယံ၊ ညနေချမ်းအခါ၌၊ ပဋိသလ္လာတာ၊
 အထူးထူးအာရုံမှတ်၍နေရာထိုင်သမာပတ်မှ၊ ဝုဠိတော၊ ထပြုံးသော်၊ ယေန
 အကြင်အရပ်၌၊ မန္တာနိပုတ္တော၊ မန္တာနိပုတ္တောမ၏ သားဖြစ်သော၊ အာ
 ယသ္မာပုတ္တော၊ အရှင်ပုတ္တသည်၊ အတ္ထိ၊ ရှိ၏၊ တေန၊ ထိုအရှင်ပုတ္တရာ
 အရပ်သို့၊ ဥပသကံမိ၊ ကပ်လေ၏၊ ဥပသကံမိတွာ၊ ကပ်လေပြီး၍၊ မန္တာနိ
 ပုတ္တေန၊ မန္တာနိပုတ္တောမ၏ သားဖြစ်သော၊ အာယသ္မတာပုတ္တေန၊ အရှင်
 ပုတ္တနှင့်၊ သဗ္ဗိံ၊ တကွ၊ သမ္ဘောဒိ၊ ဝမ်းမြောက်ဝမ်းသာပြောဟော၏၊ သမ္ဘော
 ဒနိယံ၊ ဝမ်းမြောက်ခြင်းကိုဖြစ်စေတတ်သော၊ သာရဏီယံ၊ မပြတ်အောက်
 မေ့အပ်သော၊ ဣထံ၊ စကားကို၊ ဝိတိ၊ သာရေတွာ၊ ပြီးဆုံးစေ၍၊ ဧကမန္တံ၊
 သင့်တင့် လျောက်ပတ်သောအရပ်၌၊ နိဝိဒိ၊ ထိုင်နေ၏၊ ဧကမန္တံ၊ သင့်
 တင့်လျောက်ပတ်သောအရပ်၌၊ နိဝိဒော၊ ထိုင်နေပြီးသော၊ အာယသ္မာ
 သာရိပုတ္တော၊ အရှင်သာရိပုတ္တရာသည်၊ မန္တာနိပုတ္တံ၊ မန္တာနိပုတ္တောမ၏
 သားဖြစ်သော၊ အာယသ္မန္တပုတ္တံ၊ အရှင်ပုတ္တကို၊ ဧဝံ၊ ဝစံ၊ ဤစကားကို၊
 အဝေါစ၊ ဆို၏၊ ကိံ၊ အဝေါစ၊ အဘယ်သို့ဆိုသနည်း၊ အာဝုသော၊ ငါ့ရှင်
 ပုတ္တ အာယသ္မာ၊ ငါ့ရှင်ပုတ္တသည်၊ ဘဂဝတိ၊ မြတ်စွာဘုရားအထံတော်၌၊
 ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို၊ ဝဿတိ၊ နေ့သတိ၊ ကျင့်သုံးသလော၊
 ဣတိ၊ ဤသို့၊ အဝေါစ၊ ဆို၏၊ အာဝုသော၊ ငါ့ရှင်သာရိပုတ္တရာ၊ ဧဝံ၊ ဝစံ၊
 မိန့်တော်မူတိုင်းမှန်ပါ၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဆို၏၊ အာဝုသော၊ ငါ့ရှင်
 ပုတ္တ၊ ဝိသဝိသုဒ္ဓတ္ထံ၊ ဝိသဝိသုဒ္ဓိအကျိုးငှါ၊ ဘဂဝတိ၊ မြတ်စွာဘုရားအထံ
 တော်၌၊ ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို၊ ဝဿတိ၊ ကံ၊ နုခေါ၊ ကျင့်သုံး
 သလော၊ ဣတိ၊ ဤသို့၊ ပုတ္တိ၊ မေး၏၊ အာဝုသော၊ ငါ့ရှင်သာရိပုတ္တရာ၊ ဣဒံ၊
 ဤဝိသဝိသုဒ္ဓိအကျိုးငှါကျင့်သုံးသည်၊ နေဟောတိ၊ မဖြစ်၊ ဣတိ၊ ဤသို့၊
 အဝေါစ၊ ဆို၏၊ အာဝုသော၊ ငါ့ရှင်ပုတ္တ၊ ဝိတ္ထဝိသုဒ္ဓတ္ထံ၊ ဝိတ္ထဝိသုဒ္ဓိအကျိုးငှါ၊
 ဘဂဝတိ၊ မြတ်စွာဘုရားအထံတော်၌၊ ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို၊
 ဝဿတိ၊ ကံ၊ ပန၊ ကျင့်သုံးသလော၊ ဣတိ၊ ဤသို့၊ ပုတ္တိ၊ မေး၏၊ အာဝုသော၊
 ငါ့ရှင်သာရိပုတ္တရာ၊ ဣဒံ၊ ဤဝိတ္ထဝိသုဒ္ဓိအကျိုးငှါကျင့်သုံးသည်၊ နေဟော
 တိ၊ မဖြစ်၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဆို၏၊ အာဝုသော၊ ငါ့ရှင်ပုတ္တ၊ ဒိဗ္ဗိဝိသုဒ္ဓတ္ထံ၊

ရလဒ်နိဂမ္မိတသုတ်၊

ဒိဋ္ဌိပိသုဒ္ဓိအကျိုးငှါ။ ဘဂဝတိ၊ မြတ်စွာဘုရားအထံတော်၌၊ ဗြဟ္မစရိယံ၊
 မြတ်သောအကျင့်ကို၊ ဝဿတိကံ နှခေါ၊ ကျင့်သုံးသလော၊ ဣတိ၊ ဤသို့၊ ပုစ္ဆိ၊
 မေးထော်မူ၏။ အ ဝဿော၊ ငါ့ရှင်သာရိပုတ္တရာ၊ ဣဒံ၊ ဤဒိဋ္ဌိပိသုဒ္ဓိအကျိုးငှါ
 ကျင့်သုံးသည်၊ နောဟောတိ၊ မဖြစ်၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဆို၏။ အာဝဿော၊
 ငါ့ရှင်ပုတ္တရာ၊ ကင်္ခါပိတရဏပိသုဒ္ဓိတ္ထံ၊ ကင်္ခါပိတရဏပိသုဒ္ဓိအကျိုးငှါ၊ ဘဂဝ
 တိ၊ မြတ်စွာဘုရား၏အထံတော်၌၊ ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို၊ ဝဿ
 တိကံ ပန၊ ကျင့်သုံးသလော၊ ဣတိ၊ ဤသို့၊ ပုစ္ဆိ၊ မေး၏။ အာဝဿော၊ ငါ့ရှင်သာ
 ရိပုတ္တရာ၊ ဣဒံ၊ ဤကင်္ခါပိတရဏပိသုဒ္ဓိအကျိုးငှါကျင့်သုံးသည်၊ နောဟော
 တိ၊ မဖြစ်၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဆို၏။ အာဝဿော၊ ငါ့ရှင်ပုတ္တရာ၊ မဂ္ဂါမဂ္ဂဉာ
 ဓဿန ပိသုဒ္ဓိတ္ထံ၊ မဂ္ဂါမဂ္ဂ ဉာဏဿန ပိသုဒ္ဓိအကျိုးငှါ၊ ဘဂဝတိ။
 မြတ်စွာဘုရားအထံတော်၌၊ ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို၊ ဝဿတိကံ နှ
 ခေါ၊ ကျင့်သုံးသလော၊ ဣတိ၊ ဤသို့၊ ပုစ္ဆိ၊ မေး၏။ အာဝဿော၊ ငါ့ရှင်သာရိ
 ပုတ္တရာ၊ ဣဒံ၊ ဤမဂ္ဂါမဂ္ဂ ဉာဏဿန ပိသုဒ္ဓိအကျိုးငှါ ကျင့်သုံးသည်၊
 နောဟောတိ၊ မဖြစ်၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဆို၏။ အာဝဿော၊ ငါ့ရှင်ပုတ္တရာ၊ ဝဇ္ဇိ
 ပဒါဉာဏဿန ပိသုဒ္ဓိတ္ထံ၊ ပဋိဒါဉာဏဿန ပိသုဒ္ဓိအကျိုးငှါ၊ ဘဂဝတိ၊
 မြတ်စွာဘုရားအထံတော်၌၊ ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို၊ ဝဿတိကံ
 ပန၊ ကျင့်သုံးသလော၊ ဣတိ၊ ဤသို့၊ ပုစ္ဆိ၊ မေး၏။ အာဝဿော၊ ငါ့ရှင်သာရိပုတ္တ
 ရာ၊ ဣဒံ၊ ဤပဋိပဒါဉာဏဿန ပိသုဒ္ဓိ အကျိုးငှါကျင့်သုံးသည်၊ နောဟော
 တိ၊ မဖြစ်၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဆို၏။ အာဝဿော၊ ငါ့ရှင်ပုတ္တရာ၊ ဉာဏဿ
 န ပိသုဒ္ဓိတ္ထံ၊ ဉာဏဿန ပိသုဒ္ဓိ အကျိုးငှါ၊ ဘဂဝတိ၊ မြတ်စွာဘုရားအထံ
 တော်၌၊ ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို၊ ဝဿတိကံ နှခေါ၊ ကျင့်သုံး
 သလော၊ ဣတိ၊ ဤသို့၊ ပုစ္ဆိ၊ မေး၏။ အာဝဿော၊ ငါ့ရှင်သာရိပုတ္တရာ၊ ဣဒံ၊
 ဤဉာဏဿန ပိသုဒ္ဓိ အကျိုးငှါကျင့်သုံးသည်၊ နောဟောတိ၊ မဖြစ်၊ အာဝ
 ဿော၊ ငါ့ရှင်ပုတ္တရာ၊ သီလပိသုဒ္ဓိတ္ထံ၊ သီလပိသုဒ္ဓိအကျိုးငှါ၊ ဘဂဝတိ၊ မြတ်စွာ
 ဘုရားအထံတော်၌၊ ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို၊ ဝဿတိကံ နှခေါ၊
 သုံးသလော၊ ဣတိ၊ ဤသို့၊ ပုစ္ဆိ၊ မေး၏။ ဣတိ၊ ဤသို့၊ ပုဋ္ဌော၊ မေးအပ်သည်၊
 သမာနော၊ ဖြစ်ပါလျက်၊ အာဝဿော၊ ငါ့ရှင်သာရိပုတ္တရာ၊ ဣဒံ၊ ဤသီလပိသုဒ္ဓိ
 အကျိုးငှါသုံးသည်၊ နောဟောတိ၊ မဖြစ်ဟူ၍၊ ဣတိ၊ ဤသို့၊ တံ၊ သင်သည်၊
 ပိဗေတိ၊ ဆို၏။ အာဝဿော၊ ငါ့ရှင်ပုတ္တရာ၊ ဝိတ္တပိသုဒ္ဓိတ္ထံ၊ ဝိတ္တပိသုဒ္ဓိအကျိုးငှါ၊
 ဘဂဝတိ၊ မြတ်စွာဘုရားအထံတော်၌၊ ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို၊
 ဝဿတိကံ ပန၊ သုံးသလော၊ ဣတိ၊ ဤသို့၊ ပုစ္ဆိ၊ မေး၏။ ဣတိ၊ ဤသို့၊ ပုဋ္ဌော၊

မေးအပ်သည်။ သမာနော၊ ဖြစ်ပါလျက်၊ အာရသော၊ ငါ့ရှင်သာရိပုတ္တရာ၊ ဣဒံ၊
 ဤစိတ္တဝိသုဒ္ဓိအကျိုး၊ ငါ့ကျင့်သုံးသည်။ နောဟောတိ၊ မဖြစ်၊ ဣတိ၊ ဤသို့၊ တံ၊
 သင်သည်။ ဝဒေသိ၊ ဆို၏။ အာရသော၊ ငါ့ရှင်ပုတ္တရာ၊ ဒိဋ္ဌိဝိသုဒ္ဓတ္ထံ၊ ဒိဋ္ဌိဝိသုဒ္ဓိအ
 ကျိုး၊ ငါ့၊ (ပ)။ ကင်္ခါ ဝိတရုဏာဝိသုဒ္ဓတ္ထံ၊ ကင်္ခါ ဝိတရုဏာဝိသုဒ္ဓိအကျိုး၊ ငါ့၊ မဂ္ဂါ
 မဂ္ဂဉာဏဒ သနဝိသုဒ္ဓတ္ထံ၊ မဂ္ဂါမဂ္ဂဉာဏဒ သနဝိသုဒ္ဓိအကျိုး၊ ငါ့၊ ပဋိပဒါဉာ
 ဏဒ သနဝိသုဒ္ဓတ္ထံ၊ ပဋိပဒါဉာဏဒ သနဝိသုဒ္ဓိအကျိုး၊ ငါ့၊ (ပ)။ အာရသော၊
 ငါ့ရှင်ပုတ္တရာ၊ ဉာဏဒ သနဝိသုဒ္ဓတ္ထံ၊ ဉာဏဒ သနဝိသုဒ္ဓိအကျိုး၊ ငါ့၊ တဂဝတိ၊
 မြတ်စွာဘုရားအထံတော်၌၊ ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို၊ ဝဿတိ
 ကိံ နုခေါ၊ ကျင့်သုံးသလော၊ ဣတိ၊ ဤသို့၊ ပုတ္တိ၊ မေး၏။ ဣတိ၊ ဤသို့၊ ပုတ္တော၊
 မေးအပ်သည်။ သမာနော၊ ဖြစ်ပါလျက်၊ နောဟိဒ အာရသောတိ၊ နောဟိဒံ
 အာရသောဟူ၍၊ တံ၊ သင်သည်။ ဝဒေသိ၊ ဆို၏။ အာရသော၊ ငါ့ရှင်ပုတ္တရာ၊
 ကိမတ္ထံ၊ အဘယ်အကျိုး၊ ငါ့၊ တဂဝတိ၊ မြတ်စွာဘုရားအထံတော်၌၊ ဗြဟ္မ
 စရိယံ၊ မြတ်သောအကျင့်ကို၊ ဝဿတိ၊ ကျင့်သုံးတိသနည်း၊ ဣတိ၊ ဤသို့၊
 ပုတ္တိ၊ မေး၏။ အာရသော၊ ငါ့ရှင်သာရိပုတ္တရာ၊ အနုပါဒါပရိနိဗ္ဗာနတ္ထံ၊ လေး
 ပါးသောဥပါဒါနိဘိတုတွင်တရံတရသောဥပါဒါနိကိုမျှမစွာလပ် မူ၍ပရိနိဗ္ဗာန
 ပြုခြင်း အကျိုး၊ ငါ့၊ တဂဝတိ၊ မြတ်စွာဘုရား အထံတော်၌၊ ဗြဟ္မစရိယံ၊
 မြတ်သောအကျင့်ကို၊ ဝဿတိ၊ ကျင့်သုံး၏။ ဣတိ၊ ဤသို့၊ အဝေါစ၊ ဆို၏။
 အာရသော ငါ့ရှင်ပုတ္တရာ၊ ဝိတရုဏာဝိသုဒ္ဓိ၊ ဝိတရုဏာဝိသုဒ္ဓိကြယ်ခြင်းသည်။ အနုပါဒါ
 ပရိနိဗ္ဗာနံ၊ ကိံ၊ တရံတရသောအကြောင်းမရှိသော ပရိနိဗ္ဗာနမည်သလော၊
 ဣတိ၊ ဤသို့၊ ပုတ္တိ၊ မေး၏။ အာရသော၊ ငါ့ရှင်သာရိပုတ္တရာ၊ ဣဒံ၊ ဤဝိတရုဏာ
 ကြယ်ခြင်း၏အနုပါဒါပရိနိဗ္ဗာနမည်ခြင်းသည်။ နောဟိ၊ မဖြစ်၊ ဣတိ၊ ဤသို့၊
 အဝေါစ၊ ဆို၏။ အာရသော၊ ငါ့ရှင်ပုတ္တရာ၊ ဝိတရုဏာဝိသုဒ္ဓိ၊ ဝိတရုဏာဝိသုဒ္ဓိကြယ်ခြင်း
 သည်။ အနုပါဒါ ပရိနိဗ္ဗာနံ ကိံ၊ တရံတရသော အကြောင်းမရှိသော
 ပရိနိဗ္ဗာနမည်သလော၊ ဣတိ၊ ဤသို့၊ ပုတ္တိ၊ မေး၏။ အာရသော၊ ငါ့ရှင်သာရိ
 ပုတ္တရာ၊ ဣဒံ၊ ဤဝိတရုဏာကြယ်ခြင်း၏ အနုပါဒါပရိနိဗ္ဗာနမည်ခြင်းသည်။
 နောဟိ၊ မဖြစ်၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဆို၏။ အာရသော၊ ငါ့ရှင်ပုတ္တရာ၊ ဒိဋ္ဌိ
 ဝိသုဒ္ဓိ၊ အယူ၏စင်ကြယ်ခြင်းသည်။ အနုပါဒါပရိနိဗ္ဗာနံ ကိံ၊ တရံတရ
 သောအကြောင်းမရှိသောပရိနိဗ္ဗာနမည်သလော၊ ဣတိ၊ ဤသို့၊ ပုတ္တိ၊ မေး၏။
 အာရသော၊ ငါ့ရှင်သာရိပုတ္တရာ၊ ဣဒံ၊ ဤအယူစင်ကြယ်ခြင်း၏ အနုပါဒါ
 ပရိနိဗ္ဗာနမည်ခြင်းသည်။ နောဟိ၊ မဖြစ်၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဆို၏။
 အာရသော၊ ငါ့ရှင်ပုတ္တရာ၊ ကင်္ခါ ဝိတရုဏာဝိသုဒ္ဓိ၊ ယံ၊ ဤသို့၊ ဤသို့၊ လွန်မြောက်

(၂၅၂)

ခြင်း၏ စင်ကြယ်ခြင်းသည်။ အနုပါဒါပရိနိဗ္ဗာန်ကိုပန။ တရံတရသော
 အကြောင်းမရှိသော ပရိနိဗ္ဗာန် မည်သလော။ ဣတိ၊ ဤသို့၊ ပုစ္ဆိ၊ မေး၏။
 အာသဝေ၊ ငါ့ရှင်သာရိပုတ္တရာ၊ ဣဒံ၊ ဤအကျင့်ဖြစ်သောဥပဿနာသဒ္ဓါ
 စင်ကြယ်ခြင်း အနုပါဒါပရိနိဗ္ဗာန် မည်ခြင်းသည်။ နောဟိ၊ မဖြစ်။ ဣတိ၊
 ဤသို့၊ အဝေါစ၊ ဆို၏။ အာသဝေ၊ ငါ့ရှင်ပုဏ္ဏ၊ မဂ္ဂါမဂ္ဂဥပဿနာသဒ္ဓါ
 မဂ်ဟု နိဗ္ဗာန် မဟုတ်သည်ကို သိသောဥပဿနာ၏ စင်ကြယ် ခြင်းသည်။
 အနုပါဒါပရိနိဗ္ဗာန်ကို နှခေါ၊ တရံတရသော အကြောင်းမရှိသော ပရိနိဗ္ဗာန်
 မည်သလော။ ဣတိ၊ ဤသို့၊ ပုစ္ဆိ၊ မေး၏။ အာသဝေ၊ ငါ့ရှင်၊ ဣဒံ၊ ဤမဂ်
 ဟုတ်သည် မဟုတ်သည်ကို သိသောဥပဿနာ၏ စင်ကြယ်ခြင်း၏ အနုပါဒါ
 ပရိနိဗ္ဗာန်မည်ခြင်းသည်။ နောဟိ၊ မဖြစ်။ ဣတိ၊ ဤသို့၊ အဝေါစ၊ ဆို၏။
 အာသဝေ၊ ငါ့ရှင်ပုဏ္ဏ၊ ပရိပဒါဥပဿနာသဒ္ဓါ၊ အကျင့်ဖြစ်သော
 ဥပဿနာ၏ စင်ကြယ်ခြင်းသည်။ အနုပါဒါပရိနိဗ္ဗာန်ကိုပန။ တရံတရ
 သော အကြောင်းမရှိသော ပရိနိဗ္ဗာန်မည်သလော။ ဣတိ၊ ဤသို့၊ ပုစ္ဆိ၊ မေး၏။
 အာသဝေ၊ ငါ့ရှင်သာရိပုတ္တရာ၊ ဣဒံ၊ ဤအကျင့်ဖြစ်သောဥပဿနာ၏
 စင်ကြယ်ခြင်း၏ အနုပါဒါပရိနိဗ္ဗာန်မည်ခြင်းသည်။ နောဟိ၊ မဖြစ်။ ဣတိ၊
 ဤသို့၊ အဝေါစ၊ ဆို၏။ အာသဝေ၊ ငါ့ရှင်ပုဏ္ဏ၊ ဥပဿနာသဒ္ဓါဥပဿ
 အမြင်၏စင်ကြယ်ခြင်းသည်။ အနုပါဒါပရိနိဗ္ဗာန်ကို နှခေါ၊ တရံတရသော
 အကြောင်းမရှိသော ပရိနိဗ္ဗာန်မည်သလော။ ဣတိ၊ ဤသို့၊ ပုစ္ဆိ၊ မေး၏။ အာသ
 ဝေ၊ ငါ့ရှင်သာရိပုတ္တရာ၊ ဣဒံ၊ ဤဥပဿနာ၏စင်ကြယ်ခြင်း၏ အနုပါဒါ
 ပရိနိဗ္ဗာန်မည်ခြင်းသည်။ နောဟိ၊ မဖြစ်။ ဣတိ၊ ဤသို့၊ အဝေါစ၊ ဆို၏။ အာသ
 ဝေ၊ ငါ့ရှင်ပုဏ္ဏ၊ ဣမေဟိ ခမ္မေဟိ၊ ဤရနစ်ပါးသော တရားတို့မှ၊ အည ကြ
 အညံ၊ တပါးသော တရားသည်။ အနုပါဒါပရိနိဗ္ဗာန်ကိုပန။ တရံတရသော
 အကြောင်းမရှိသော ပရိနိဗ္ဗာန်မည်သလော။ ဣတိ၊ ဤသို့၊ ပုစ္ဆိ၊ မေး၏။ အာသ
 ဝေ၊ ငါ့ရှင်သာရိပုတ္တရာ၊ ဣဒံ၊ ဤရနစ်ပါးသော တရားတို့မှ တပါးသော အနု
 ပါဒါပရိနိဗ္ဗာန်မည်ခြင်းသည်။ နောဟိ၊ မဖြစ်။ ဣတိ၊ ဤသို့၊ အဝေါစ၊ ဆို၏။
 အာသဝေ၊ ငါ့ရှင်ပုဏ္ဏ၊ ဝိယဝိသုဗ္ဗိ၊ ဝိယ၏ စင်ကြယ်ခြင်းသည်။ အနုပါဒါ
 ပရိနိဗ္ဗာန်ကို နှခေါ။ တရံတရသော အကြောင်း မရှိသော ပရိနိဗ္ဗာန်မည်
 သလော။ ဣတိ၊ ဤသို့၊ ပုစ္ဆိ၊ မေး၏။ ဣတိ၊ ဤသို့၊ ပုဏ္ဏ၊ မေးအပ်သည်။ သမာ
 နော၊ ဖြစ်ပါလျက်။ နောဟိဒံ အာသဝေဟိ။ နောဟိဒံ အာသဝေဟု၍၊ တံ၊
 သင်သည်။ ဝဒေဟိ၊ ဖြေဆို၏။ အာသဝေ၊ ငါ့ရှင်ပုဏ္ဏ၊ ဝိက္ကမိသုဗ္ဗိ၊ စိတ်၏
 စင်ကြယ်ခြင်းသည်။ အနုပါဒါပရိနိဗ္ဗာန်ကိုပန။ တရံတရသော အကြောင်း

မရှိသောပရိနိဗ္ဗာန်မည်သလော၊ ဣတိ၊ ဤသို့၊ ပုစ္ဆိ၊ မေး၏၊ ဣတိ၊ ဤသို့၊ ပုဋ္ဌော၊ မေးအပ်သည်။ သမာနော၊ ဖြစ်ပါလျက်၊ နောယိဒံအာဝုဿေဝိတိ၊ နောယိဒံအာဝုဿဟူ၍၊ တံ၊ သင်သည်၊ ဝဒေထိ၊ ဖြေဆို၏၊ အာဝုဿော၊ ငါ့ရှင်ပုဏ္ဏ၊ ဒိဋ္ဌိဝိသုဒ္ဓိ၊ အယူ၏စင်ကြယ်ခြင်းသည်။ အနုပါဒါပရိနိဗ္ဗာန်ကံ နှစ်ခုတစ်ခုသောအကြောင်းမရှိသောပရိနိဗ္ဗာန်မည်သလော၊ ဣတိ၊ ဤသို့၊ ပုစ္ဆိ၊ မေး၏၊ (ပ)။ ကင်္ခါရိတရဏဝိသုဒ္ဓိ၊ တစ်ခုခြောက်ပါးသောယုံမှားခြင်း တို့ကိုလွန်နိုင်သော ဥပဇာတိ၏စင်ကြယ်ခြင်းသည်။ မဂ္ဂါမဂ္ဂဉာဏဒဿနဝိ သုဒ္ဓိ၊ မဂ်ဟုတ်သည်မဟုတ်သည်ကိုထိသောဥပဇာတိ၏စင်ကြယ်ခြင်းသည်။ ပရိပဒါဉာဏဒဿနဝိသုဒ္ဓိ အကျင့်၌ဖြစ်သောဥပဇာတိအမြင်၏စင်ကြယ်ခြင်း သည်။ အာဝုဿော၊ ငါ့ရှင်ပုဏ္ဏ၊ ဉာဏဒဿနဝိသုဒ္ဓိ၊ ဥပဇာတိအမြင်၏စင်ကြယ် ခြင်းသည်။ အနုပါဒါပရိနိဗ္ဗာန်ကံ နှစ်ခု၊ တစ်ခုတစ်ခုသော အကြောင်း မရှိသော ပရိနိဗ္ဗာန်မည်သလော၊ ဣတိ၊ ဤသို့၊ ပုစ္ဆိ၊ မေး၏၊ ဣတိ၊ ဤသို့၊ ပုဋ္ဌော၊ မေး အပ်သည်။ သမာနော၊ ဖြစ်ပါလျက်၊ နောယိဒံအာဝုဿေဝိတိ၊ နောယိဒံအာဝု ဿဟူ၍၊ တံ၊ သင်သည်၊ ဝဒေထိ၊ ဖြေဆို၏၊ အာဝုဿော၊ ငါ့ရှင်ပုဏ္ဏ၊ ဣမေ ဟိခမ္မေဟိ၊ ဤခုနှစ်ပါးသောတပါးတို့မှ၊ အညတြာဗညံ၊ တပါးသောတရား သည်။ အနုပါဒါပရိနိဗ္ဗာန်ကံ ပန်၊ တစ်ခုတစ်ခုသောအကြောင်း မရှိသောပရိ နိဗ္ဗာန်မည်သလော၊ ဣတိ၊ ဤသို့၊ ပုစ္ဆိ၊ မေး၏၊ ဣတိ၊ ဤသို့၊ ပုဋ္ဌော၊ မေးအပ် သည်။ သမာနော၊ ဖြစ်ပါလျက်၊ နောယိဒံအာဝုဿေဝိတိ၊ နောယိဒံအာဝုဿော ဟူ၍၊ တံ၊ သင်သည်၊ ဝဒေထိ၊ ဖြေဆို၏၊ အာဝုဿော၊ ငါ့ရှင်ပုဏ္ဏ၊ ယထာ ကထံပန၊ အတယ် သို့လျှင်၊ ဘာထိတဿ၊ သင်ဆိုအပ်သော၊ ဣမဿ၊ ဤစကား၏၊ အပုဏ္ဏာ၊ အနက်ကို၊ ဓမ္မဗ္ဗော၊ မှတ်အပ်သနည်း၊ ဣတိ၊ ဤသို့၊ ပုစ္ဆိ၊ မေး၏၊ အာဝုဿော၊ ငါ့ရှင်သာရိပုတ္တရာ၊ ဘဂဝါ၊ မြတ်စွာထုရားသည်။ ထိ သဝိသုဒ္ဓိ၊ ထိလ၏စင်ကြယ်ခြင်းကို၊ အနုပါဒါပရိနိဗ္ဗာန် တစ်ခုတစ်ခုသော အကြောင်းမရှိသော ပရိနိဗ္ဗာန်မည်၏ဟူ၍၊ စေပညပေယျ၊ အကယ်၍ပည တော်မူငြားအံ့၊ သဉ္စပါဒါနံသမာနံယေဝ၊ ဥပါဒါနံသာဖြစ်လျက်၊ အနုပါဒါ ပရိနိဗ္ဗာန်၊ တစ်ခုတစ်ခုသောအကြောင်းမရှိသောနိဗ္ဗာန်မည်၏ဟူ၍၊ စေပညပေယျ၊ ပညတ်တော်မူခဲ့ရာ၏၊ အာဝုဿော၊ ငါ့ရှင်သာရိပုတ္တရာ၊ ဘဂဝါ၊ မြတ်စွာ ထုရားသည်။ ဝိတ္တဝိသုဒ္ဓိ၊ စိတ်၏စင်ကြယ်ခြင်းကို၊ အနုပါဒါပရိနိဗ္ဗာန်၊ တစ်ခုတစ်ခုသောအကြောင်း မရှိသောပရိနိဗ္ဗာန်မည်၏ဟူ၍၊ စေပညပေယျ၊ အကယ်၍ပညတ်တော်မူငြားအံ့၊ သဉ္စပါဒါနံသမာနံယေဝ၊ ဥပါဒါနံသာဖြစ် လျက်၊ အနုပါဒါပရိနိဗ္ဗာန်၊ တစ်ခုတစ်ခုသောအကြောင်း မရှိသောပရိနိဗ္ဗာန်

မည်၏ဟူ၍။ ပညပေယျ၊ ပညတ်တော်မူခဲ့ရာ၏။ အာဝဇ္ဇော၊ ငါ့ရှင်သာရိ
 ဝုတ္တရာ၊ ဘဝဝါ၊ မြတ်စွာဘုရားသည်။ ဒိဋ္ဌိပိသုဒ္ဓိံ၊ အယူ၏စင်ကြယ်ခြင်း
 ကို။ အနုပါဒါပရိနိဗ္ဗာနံ၊ တစုံတခုသော အကြောင်း မရှိသော ပရိနိဗ္ဗာန်မည်
 ၏ဟူ၍။ စေပညပေယျ၊ အကယ်၍ ပညတ်တော်မူခြားအံ့။ သဗ္ဗပါဒါနံသမာနံ
 ယေဝ၊ ဥပါဒါနံသာ ဖြစ်လျက်၊ အနုပါဒါပရိနိဗ္ဗာနံ၊ တစုံတခုသော အကြောင်း
 မရှိသော ပရိနိဗ္ဗာန်မည်၏ဟူ၍။ ပညပေယျ၊ ပညတ်တော်မူရာ၏။ အာဝဇ္ဇော၊
 ငါ့ရှင်သာရိဝုတ္တရာ၊ ဘဝဝါ၊ မြတ်စွာဘုရားသည်။ ကင်္ခါဝိတရဏပိသုဒ္ဓိံ၊
 ယုံမှားခြင်းကို လွန်မြောက်ခြင်း၏ စင်ကြယ်ခြင်းကို။ အနုပါဒါပရိနိဗ္ဗာနံ၊
 တစုံတခုသော အကြောင်း မရှိသော ပရိနိဗ္ဗာန်မည်၏ဟူ၍။ စေပညပေယျ၊
 အကယ်၍ ပညတ်တော်မူခြားအံ့။ သဗ္ဗပါဒါနံသမာနံယေဝ၊ ဥပါဒါနံသာ
 ဖြစ်လျက်၊ အနုပါဒါ ပရိနိဗ္ဗာနံ၊ တစုံတခုသော အကြောင်း မရှိသော ပရိ
 နိဗ္ဗာန်မည်၏ဟူ၍။ ပညပေယျ၊ ပညတ်တော်မူရာ၏။ အာဝဇ္ဇော၊ ငါ့ရှင်သာ
 ရိဝုတ္တရာ၊ ဘဝဝါ၊ မြတ်စွာဘုရားသည်။ မဂ္ဂါမဂ္ဂဉ္စာဏဒဿနပိသုဒ္ဓိံ၊ မဂ်
 ဟုတ်သည်မဟုတ် သည်ကို သိသော ဉာဏ်၏ စင်ကြယ်ခြင်းကို။ အနုပါဒါပ
 ရိနိဗ္ဗာနံ၊ တစုံတခုသော အကြောင်း မရှိသော ပရိနိဗ္ဗာန်မည် ၏ဟူ၍။ စေပည
 ပေယျ၊ အကယ်၍ ပညတ်တော်မူခြားအံ့။ သဗ္ဗပါဒါနံသမာနံယေဝ၊ ဥပါဒါနံ
 သာ ဖြစ်လျက်၊ အနုပါဒါပရိနိဗ္ဗာနံ၊ တစုံတခုအကြောင်း မရှိသော ပရိနိဗ္ဗာန်
 မည်၏ဟူ၍။ ပညပေယျ၊ ပညတ်တော်မူရာ၏။ အာဝဇ္ဇော၊ ငါ့ရှင်သာရိ
 ဝုတ္တရာ၊ ဘဝဝါ၊ မြတ်စွာဘုရားသည်။ ပဋိပဒါဉ္စာဏဒဿနပိသုဒ္ဓိံ၊ အကျင့်
 ဖြစ်သော ဉာဏ်အမြင်၏ စင်ကြယ်ခြင်းကို။ အနုပါဒါပရိနိဗ္ဗာနံ၊ တစုံတခု
 အကြောင်း မရှိသော ပရိနိဗ္ဗာန်မည်၏ဟူ၍။ စေပညပေယျ၊ အကယ်၍
 ပညတ်တော်မူခြားအံ့။ သဗ္ဗပါဒါနံသမာနံယေဝ၊ ဥပါဒါနံသာ ဖြစ်လျက်၊
 အနုပါဒါပရိနိဗ္ဗာနံ၊ တစုံတခုသော အကြောင်း မရှိသော ပရိနိဗ္ဗာန်မည်
 ၏ဟူ၍။ ပညပေယျ၊ ပညတ်တော်မူရာ၏။ အာဝဇ္ဇော၊ ငါ့ရှင်သာရိဝုတ္တရာ၊
 ဘဝဝါ၊ မြတ်စွာဘုရားသည်။ ဉာဏဒဿနပိသုဒ္ဓိံ၊ ဉာဏ်အမြင်၏စင်
 ကြယ်ခြင်းကို။ အနုပါဒါပရိနိဗ္ဗာနံ၊ တစုံတခုသော အကြောင်း မရှိသော
 ပရိနိဗ္ဗာန် မည်၏ဟူ၍။ စေပညပေယျ၊ အကယ်၍ ပညတ်တော် မူခြားအံ့။
 သဗ္ဗပါဒါနံသမာနံယေဝ၊ ဥပါဒါနံသာ ဖြစ်လျက်၊ အနုပါဒါပရိနိဗ္ဗာနံ၊ တစုံ
 တခုသော အကြောင်း မရှိသော ပရိနိဗ္ဗာန်မည်၏ဟူ၍။ ပညပေယျ၊ ပညတ်
 တော်မူသည်မည်ခဲ့ရာ၏။ အာဝဇ္ဇော၊ ငါ့ရှင်ဝုတ္တရာဇ္ဇမေဟိဝဇ္ဇေဟိ၊ ဤခုခံ
 ပါးသော တရားကိုမှ၊ အညတြအညံ၊ တပါးသော တရားသည်။ အနုပါ

ပုထုပ္ပတ္တိသမာဓိတော်သီလ

ဒါပရိနိဗ္ဗာန်၊ တရံကရသောအကြောင်းမရှိသောပရိနိဗ္ဗာန်မည်သည်။ စေအဘဝိဿ၊ အကယ်၍ဖြစ်ငြားအံ့၊ ပုထုဇ္ဇနော၊ ဝဋ်နုဿာရိဖြစ်သောဗာလပုထုဇဉ်သည်။ ပရိနိဗ္ဗာယေယျ၊ ပရိနိဗ္ဗာန်ပြုရာ၏။ အာဝုသော၊ ငါ့ရှင်သမ္မာပရိပုတ္တရာ၊ ဟိ၊ တို့စကားသင့်၏။ ပုထုဇ္ဇနော၊ ဗာလပုထုဇဉ်မည်သည်။ ဣမေဟိဓမ္မေဟိ၊ ဤဘိသဝိသန္တိအစရှိသောချစ်ပါးသောတရားတို့မှ အညတြအညောဗာဟိရော၊ အပတည်း၊ ဟိယသ္မာ၊ အကြင်ကြောင့်၊ ဣမ၊ ဤလောက၌၊ ဧကေစ္စ၊ အချို့ကုန်သော၊ ဝိညူ၊ ပညာရှိကုန်သော၊ ပရိသာ၊ ယောက်ျားပုဂ္ဂိုလ်တို့သည်၊ ဥပမာယဝိ၊ ဥပမာဖြင့်လည်း၊ ဘာသိတဿ၊ ဟောအပ်သောသဒ္ဓါ၏။ အတ္ထံ၊ အနက်ကို၊ အာဇာနန္ဒိ၊ သိကုန်၏။ ဟေနတသ္မာ၊ ထိုသို့ဥပမာဖြင့်ထိရာသောကြောင့်၊ တေ၊ အရှင်အား၊ အဟံ၊ အကျွန်ုပ်သည်။ ဥပမံ၊ ဥပမာကို၊ ကရိဿာမိ၊ ပြုအံ့၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဆို၏။ အာဝုသော၊ ငါ့ရှင်သမ္မာပရိပုတ္တရာ၊ သေယျထာဝိ၊ ဥပမာမည်သည်ကား၊ ပဿေနဒိဿ၊ ပဿေနဒိအမည်ရှိသော၊ ကောသလဿ၊ ကောသလတိုင်းကိုအပိုးရသော၊ ရုညော၊ မင်းသည်။ သာဝတ္ထိယံ၊ သာဝတ္ထိပြည်၌၊ ပဗ္ဗိဝသန္တဿ၊ နေ့စဉ်၊ သာကေတေ၊ သာကေတမြို့၌၊ အစ္စာယိကံ၊ အဆောတထျင်ပြုအပ်သော၊ ကိဗ္ဗိဒေ၊ တရံထရုသာသျှင်ဖြစ်သော၊ ကရဏီယံ၊ ပြုစွယ်ကိစ္စသည်၊ ဥပ္ပာဇ္ဇယျ၊ ဖြစ်ရာ၏။ တဿ၊ ထိုမင်းအား၊ သာဝတ္ထိ၊ သာဝတ္ထိပြည်၏။ အန္တရာစ၊ အကြား၌လည်းကောင်း၊ သာကေတံ၊ သာကေတမြို့၏။ အန္တရာစ၊ အကြား၌လည်းကောင်း။ သတ္တရထပိနိတာနိ၊ ဆုံးမပြီး၍ယဉ်ကျေးပြီးသော မြင်းကသောရထားသောရထားတို့ကို၊ ဥပဋ္ဌပေယျ၊ ဖြစ်စေကုန်ရာ၏။ အာဝုသော၊ ငါ့ရှင်သမ္မာပရိပုတ္တရာ၊ အထခေါ၊ ထိုအခါ၌၊ ပဿေနဒိ၊ ပဿေနဒိအမည်ရှိသော၊ ကောသလော၊ ကောသလတိုင်းကိုအပိုးရသော၊ ရာဇာ၊ မင်းသည်။ သာဝတ္ထိယော၊ သာဝတ္ထိပြည်မှ၊ နိက္ခမိတွာ၊ ထွက်၍၊ အန္တေဝုရော၊ နန်းတွင်းတံခါးမှ၊ ပဋ္ဌမံ၊ ရှေးဦးစွာသော၊ ရထပိနိတံ၊ ယဉ်ကျေးပြီးသောမြင်းကသောရထားသို့၊ အဘိရူပောယျ၊ တက်စီးရာ၏။ ပဋ္ဌမံ၊ ရှေးဦးစွာသော၊ ရထပိနိတေန၊ ရထပိနိတေန၊ ယဉ်ကျေးပြီးသောမြင်းကသောရထားမှ၊ ဒုတိယံ၊ နှစ်ခုမြောက်သော၊ ရထပိနိတံ၊ ယဉ်ကျေးပြီးသောမြင်းကသောရထားသို့၊ ပါပုဏေယျ၊ ရောက်ရာ၏။ ပဋ္ဌမံ၊ ရှေးဦးစွာသော၊ ရထပိနိတံ၊ ယဉ်ကျေးပြီးသောမြင်းကသောရထားကို၊ နိဗ္ဗာနန္တေယျ၊ စွန့်ရာ၏။ ဒုတိယံ၊ နှစ်ခုမြောက်သော၊ ရထပိနိတံ၊ ယဉ်ကျေးပြီးသောမြင်းကသောရထားကို၊ အဘိရူပောယျ၊ တက်စီးရာ၏။ ဒုတိယေန၊ နှစ်ခုမြောက်သော၊ ရထပိနိတေန၊ ယဉ်ကျေးပြီးသောမြင်းကသောရထား

ရထဝိနိတသုတ်၊

မှာတတ်ယံသုံးခုမြောက်သော၊ ရထဝိနိတံ၊ ယဉ်ကျေးပြီးသော မြင်းကသော
 ရထားသို့၊ ပါပုဏေယျ၊ ရောက်ရာ၏။ ဒုတိယံ၊ ဒုတိယသုံးခုမြောက်သော၊ ရထဝိနိ
 တံ၊ ယဉ်ကျေးပြီးသော မြင်းကသော ရထားကို၊ နိဿဇ္ဇေယျ၊ စွန့်ရာ၏။
 တတိယံသုံးခုမြောက်သော၊ ရထဝိနိတံ၊ ယဉ်ကျေးပြီးသော မြင်းကသော
 ရထားကို၊ အဘိဂ္ဂဟေယျ၊ တက်စီးရာ၏။ တတိယေနသုံးခုမြောက်သော၊
 ရထဝိနိတေန၊ ယဉ်ကျေးပြီးသော မြင်းကသော ရထားမှ၊ စတုတ္ထံ၊ လေးခု
 မြောက်သော၊ ရထဝိနိတံ၊ ယဉ်ကျေးပြီးသော မြင်းကသော ရထားသို့၊ ပါပု
 ဏေယျ၊ ရောက်ရာ၏။ တတိယံသုံးခုမြောက်သော၊ ရထဝိနိတံ၊ ယဉ်ကျေး
 ပြီးသော မြင်းကသော ရထားကို၊ နိဿဇ္ဇေယျ၊ စွန့်ရာ၏။ စတုတ္ထံ၊ လေးခု
 မြောက်သော၊ ရထဝိနိတံ၊ ယဉ်ကျေးပြီးသော မြင်းကသော ရထားကို၊
 အဘိဂ္ဂဟေယျ၊ တက်စီးရာ၏။ စတုတ္ထေန၊ လေးခုမြောက်သော၊ ရထဝိနိ
 တေန၊ ယဉ်ကျေးပြီးသော မြင်းကသော ရထားမှ၊ ပဉ္စမံ၊ ငါးခုမြောက်သော၊
 ရထဝိနိတံ၊ ယဉ်ကျေးပြီးသော မြင်းကသော ရထားသို့၊ ပါပုဏေယျ၊
 ရောက်ရာ၏။ စတုတ္ထံ၊ လေးခုမြောက်သော၊ ရထဝိနိတံ၊ ယဉ်ကျေးပြီးသော
 မြင်းကသော ရထားကို၊ နိဿဇ္ဇေယျ၊ စွန့်ရာ၏။ ပဉ္စမံ၊ ငါးခုမြောက်သော၊
 ရထဝိနိတံ၊ ယဉ်ကျေးပြီးသော မြင်းကသော ရထားကို၊ အဘိဂ္ဂဟေယျ၊
 တက်စီးရာ၏။ ပဉ္စမေန၊ ငါးခုမြောက်သော၊ ရထဝိနိတေန၊ ယဉ်ကျေးပြီး
 သော မြင်းကသော ရထားမှ၊ ဆဋ္ဌံ၊ ခြောက်ခုမြောက်သော၊ ရထဝိနိတံ၊ ယဉ်
 ကျေးပြီးသော မြင်းကသော ရထားသို့၊ ပါပုဏေယျ၊ ရောက်ရာ၏။ ပဉ္စမံ၊ ငါး
 ခုမြောက်သော၊ ရထဝိနိတံ၊ ယဉ်ကျေးပြီးသော မြင်းကသော ရထားကို၊
 နိဿဇ္ဇေယျ၊ စွန့်ရာ၏။ ဆဋ္ဌံ၊ ခြောက်ခုမြောက်သော၊ ရထဝိနိတံ၊ ယဉ်ကျေး
 ပြီးသော မြင်းကသော ရထားကို၊ အဘိဂ္ဂဟေယျ၊ တက်စီးရာ၏။ ဆဋ္ဌေန၊
 ခြောက်ခုမြောက်သော၊ ရထဝိနိတေန၊ ယဉ်ကျေးပြီးသော မြင်းကသော ရ
 ထားမှ၊ သတ္တမံ၊ ခုနစ်ခုမြောက်သော၊ ရထဝိနိတံ၊ ယဉ်ကျေးပြီးသော မြင်းက
 သော ရထားသို့၊ ပါပုဏေယျ၊ ရောက်ရာ၏။ ဆဋ္ဌံ၊ ခြောက်ခုမြောက်သော၊
 ရထဝိနိတံ၊ ယဉ်ကျေးပြီးသော မြင်းကသော ရထားကို၊ နိဿဇ္ဇေယျ၊ စွန့်ရာ
 ၏။ သတ္တမံ၊ ခုနစ်ခုမြောက်သော၊ ရထဝိနိတံ၊ ယဉ်ကျေးပြီးသော မြင်းက
 သော ရထားကို၊ အဘိဂ္ဂဟေယျ၊ တက်စီးရာ၏။ သတ္တမေန၊ ခုနစ်ခုမြောက်
 သော၊ ရထဝိနိတေန၊ ယဉ်ကျေးပြီးသော မြင်းကသော ရထားမှ၊ သာဏေတံ၊
 သာဏေသဒ္ဓါသို့။ အန္တုရစ္စါရံ၊ နန်းတွင်းတံခါးသို့၊ အနုပါပုဏေယျ၊ အစဉ်
 သဖြင့်ရောက်ရာ၏။ အန္တုရစ္စါရတံ၊ နန်းတွင်းတံခါး၌ တည်သော၊ တမေနံ၊ ထို

မင်းကြီးကို သဟာယာ အပေါင်းအတော်ဖြစ်ကုန်သော၊ ဝိတ္တာပစ္စာ၊ အဆွေ
ခင်ပွန်းချစ်ကြွမ်းဝင်သောသူတို့သည် ထည်းကောင်း၊ ဉာတိသာထောတိတာ
မိမျိုးဘမျိုးဖြစ်ကုန်သောသူတို့သည် ထည်းကောင်း၊ ဧဝံ၊ ဤသို့၊ ပုစ္ဆေယျ၊
မေးကုန်ရာ၏၊ ကိံ ပုစ္ဆေယျ၊ အဘယ်သို့မေးကုန်သနည်း၊ မဟာရာဇ၊ မြတ်
သောမင်းကြီး၊ ဣံ၊ သင်သည်၊ ဣမိနာရထဝိနိတေန၊ ဤယဉ်ကျေးပြီးသော
မြင်းကသောရထားဖြင့်၊ သာဝတ္ထိယာ၊ သာဝတ္ထိပြည်မှ၊ သာကေတံ၊ သာ
ကေတမြို့သို့၊ အနုပ္ပတ္တော၊ ရောက်သည်ဖြစ်၍၊ အန္တေပုဗ္ဗရံ၊ နန်းတွင်းတံခါး
သို့၊ အနုပ္ပတ္တော၊ ရောက်တော်မူသလော၊ ဣတိဧဝံ၊ ဤသို့၊ ပုစ္ဆေယျ၊ မေး
ကုန်ရာ၏၊ အာဝုသော၊ ငါ့ရှင်သာရိပုတ္တရာ၊ ကထံ၊ အဘယ်သို့လျှင်၊ ဗျာကရ
မာနော၊ ဖြေကြားသော၊ ပသေနဒိ၊ ပသေနဒိအမည်ရှိသော၊ ကောသလော၊
ကောသလတိုင်းကိုအစိုးရသော၊ ရာဇာ၊ မင်းသည်၊ သမ္မာ၊ ကောင်းစွာ၊
ဗျာကရ မာနော၊ ဖြေကြားသည်ဖြစ်၍၊ ဗျာကရေယျ နုခေါ၊ ဖြေကြားရာ
သနည်း၊ ဣတိ၊ ဤသို့၊ ပုစ္ဆော၊ ပုစ္ဆာသည်၊ အာဟာ၊ ဆို၏၊ အာဝုသော၊ ငါ့ရှင်
ပုတ္တ၊ ဧဝံ၊ ဤသို့သတ္တံ့ သေဒနည်းဖြင့်၊ ဗျာကရမာနော၊ ဖြေကြားသော၊ ပ
သေနဒိ၊ ပသေနဒိအမည်ရှိသော၊ ကောသလော၊ ကောသလတိုင်းကိုအစိုးရ
သော၊ ရာဇာ၊ မင်းသည်၊ သမ္မာ၊ ကောင်းစွာ၊ ဗျာကရမာနော၊ ဖြေကြားသည်
ဖြစ်၍၊ ဗျာကရေယျ၊ ဖြေကြားရာ၏၊ ဧဝံ၊ ငါသည်၊ ဣသောဝတ္ထိယံ၊ ဤ
သာဝတ္ထိပြည်၌၊ ပဒိုဝသန္တဿ၊ နေ့စဉ်ပင်လျှင်၊ သာကေတေ၊ သာကေတမြို့၌
အက္ခာယိကံ၊ အဆောတလျှင်၊ ကိပ္ပိဒေဝ၊ တရံတရသာလျှင်ဖြစ်သော၊ ကရ
ဏီယံ၊ ပြုတွယ်ကိစ္စသည်၊ ဥပ္ပဇ္ဇတိ၊ ဖြစ်၏၊ တဿမေ၊ ထိုငါအား၊ သာဝတ္ထိံ၊
သာဝတ္ထိပြည်၏၊ အန္တရာစ၊ အကြား၌ ထည်းကောင်း၊ သာကေတံ၊ သာကေ
တမြို့၏၊ အန္တရာစ၊ အကြား၌ ထည်းကောင်း၊ သတ္တ ရထဝိနိတာနိ၊ ယဉ်
ကျေးပြီးသောမြင်းကသော ခုနစ်စီးသောရထားကို၊ ဥပဋ္ဌပေတိ၊ ဖြစ်စေ၏၊
အထခေါ၊ ထိုအခါ၌၊ အတံ၊ ငါသည်၊ သာဝတ္ထိယာ၊ သာဝတ္ထိပြည်မှ၊ နိက္ခ
မိတွာ၊ ထွက်၍၊ အန္တေပုဗ္ဗရံ၊ နန်းတွင်းတံခါးမှ၊ ပဋ္ဌမံ၊ ရှေးဦးစွာသော၊ ငဋ္ဌမ
ဝိနိတံ၊ ယဉ်ကျေးပြီးသောမြင်းကသောရထားကို၊ အဘိဇူဟံ၊ တက်စီးပြီး၊
ပဋ္ဌမေန၊ ရှေးဦးစွာသော၊ ရထဝိနိတေန၊ ယဉ်ကျေးပြီးသော မြင်းကသော
ရထားမှ၊ ဒုတိယံ၊ ဒုတိယမြောက်သော၊ ရထဝိနိတံ၊ ယဉ်ကျေးပြီးသောမြင်း
ကသောရထားသို့၊ ပါပုဏိံ၊ ရောက်ပြီး၊ ပဋ္ဌမံ၊ ရှေးဦးစွာသော၊ ရထဝိနိတံ၊
ယဉ်ကျေးပြီးသော မြင်းကသောရထားကို၊ နိဿန္တိံ၊ စွန့်ပြီး၊ ဒုတိယံ၊ ဒုတိယ
မြောက်သော၊ ရထဝိနိတံ၊ ယဉ်ကျေးပြီးသောမြင်းကသောရထားကို၊ အဘိ

ရှုဟိံ၊ တကံစိးပြိ၊ ဒုတိယေန၊ နှစ်ခုမြောက်သော၊ ရထဝိနိတေန၊ ယဉ်ကျေး
 ပြီးသော မြင်း ကသော ရထားမှာ၊ တတိယံ၊ သုံးခုမြောက်သော၊ ရထဝိနိတံ၊
 ယဉ်ကျေးပြီးသော မြင်း ကသော ရထားသို့၊ ပါပုဏိံ၊ ရောက်ပြီ၊ ဒုတိယံ၊ နှစ်ခု
 မြောက်သော၊ ရထဝိနိတံ၊ ယဉ်ကျေး ပြီးသော မြင်း ကသော ရထားကို၊
 နိဿန္တိ၊ စွန့်ပြီ၊ တတိယံ၊ သုံးခုမြောက်သော၊ ရထဝိနိတံ၊ ယဉ်ကျေးပြီးသော
 မြင်း ကသော ရထားကို၊ အဘိဂ္ဂဟိံ၊ တကံစိးပြိ၊ တတိယေန၊ သုံးခုမြောက်
 သော၊ ရထဝိနိတေန၊ ယဉ်ကျေးပြီးသော မြင်း ကသော ရထားမှာ၊ စတုတ္ထံ၊
 ထေးခုမြောက်သော၊ ရထဝိနိတံ၊ ယဉ်ကျေးပြီးသော မြင်း ကသော ရထားသို့၊
 ပါပုဏိံ၊ ရောက်ပြီ၊ တတိယံ၊ သုံးခုမြောက်သော၊ ရထဝိနိတံ၊ ယဉ်ကျေးပြီး
 သော မြင်း ကသော ရထားကို၊ နိဿန္တိ၊ စွန့်ပြီ၊ စတုတ္ထံ၊ ထေးခုမြောက်သော
 ရထဝိနိတံ၊ ယဉ်ကျေးပြီးသော မြင်း ကသော ရထားကို၊ အဘိဂ္ဂဟိံ၊ တကံစိး
 ပြိ၊ စတုတ္ထေန၊ ထေးခုမြောက်သော၊ ရထဝိနိတေန၊ ယဉ်ကျေးပြီးသော
 မြင်း ကသော ရထားမှာ၊ ပဉ္စမံ၊ ငါးခုမြောက်သော၊ ရထဝိနိတံ၊ ယဉ်ကျေးပြီး
 သော မြင်း ကသော ရထားသို့၊ ပါပုဏိံ၊ ရောက်ပြီ၊ စတုတ္ထံ၊ ထေးခုမြောက်
 သော၊ ရထဝိနိတံ၊ ယဉ်ကျေးပြီးသော မြင်း ကသော ရထားကို၊ နိဿန္တိ၊
 စွန့်ပြီ၊ ပဉ္စမံ၊ ငါးခု မြောက်သော၊ ရထဝိနိတံ၊ ယဉ်ကျေးပြီးသော မြင်း က
 သော ရထားကို၊ အဘိဂ္ဂဟိံ၊ တကံစိးပြိ၊ ပဉ္စမေန၊ ငါးခု မြောက်သော၊ ရထဝိ
 နိတေန၊ ယဉ်ကျေးပြီးသော မြင်း ကသော ရထားမှာ၊ ဆဋ္ဌံ၊ ခြောက်ခုမြောက်
 သော၊ ရထဝိနိတံ၊ ယဉ်ကျေးပြီးသော မြင်း ကသော ရထားသို့၊ ပါပုဏိံ၊
 ရောက်ပြီ၊ ပဉ္စမံ၊ ငါးခုမြောက်သော၊ ရထဝိနိတံ၊ ယဉ်ကျေးပြီးသော မြင်း က
 သော ရထားကို၊ နိဿန္တိ၊ စွန့်ပြီ၊ ဆဋ္ဌံ၊ ခြောက်ခုမြောက်သော၊ ရထဝိနိတံ၊
 ယဉ်ကျေးပြီးသော မြင်း ကသော ရထားကို၊ အဘိဂ္ဂဟိံ၊ တကံစိ ပြိ၊ ဆဋ္ဌေန၊
 ခြောက်ခုမြောက်သော၊ ရထဝိနိတေန၊ ယဉ်ကျေးပြီးသော မြင်း ကသော
 ရထားမှာ၊ သတ္တမံ၊ ခုနစ်ခုမြောက်သော၊ ရထဝိနိတံ၊ ယဉ်ကျေးပြီးသော မြင်း
 ကသော ရထားသို့၊ ပါပုဏိံ၊ ရောက်ပြီ၊ ဆဋ္ဌံ၊ ခြောက်ခုမြောက်သော၊ ရထဝိ
 နိတံ၊ ယဉ်ကျေး ပြီးသော မြင်း ကသော ရထားကို၊ နိဿန္တိ၊ စွန့်ပြီ၊ သတ္တမံ၊
 ခုနစ်ခုမြောက်သော၊ ရထဝိနိတံ၊ ယဉ်ကျေးပြီးသော မြင်း ကသော ရထားကို၊
 အဘိဂ္ဂဟိံ၊ တကံစိးပြိ၊ သတ္တမေန၊ ခုနစ်ခုမြောက်သော၊ ရထဝိနိတေန၊ ယဉ်
 ကျေးပြီးသော မြင်း ကသော ရထားဖြင့်၊ သာကေတံ၊ သာကေတ မြို့သို့၊ အန္တေ
 ပုရန္တိ၊ ရှိဘံခါးတွင်းသို့၊ အနုပ္ပတ္တော၊ အစဉ်ရော်၏၊ ဣတိ၊ ဤသို့၊ ဗျာကရေ
 ယျ၊ ဖြေကြားရာ၏၊ အာဂဿော၊ ငါ့ရှင်ပုဏ္ဏ၊ ဝေ၊ ဤဆိုအပ်ခဲ့ပြီးသောနည်း

ဖြင့်၊ ဗျာကရမာနေော၊ ဖြေကြားသော၊ ပသေဒဒိ၊ ပသေဒဒိအမည် ရှိသော၊
 ကောသထော၊ ကောသထတိုင်းကိုအစိုးရသော၊ ရာဇာမင်းသည်။ သမ္ဗော၊
 ကောင်းစွာ၊ ဗျာကရမာနေော၊ ဖြေကြားသည်ဖြစ်၍၊ ဗျာကရေယျ၊ ဖြေကြား
 ရာ၏။ ဣတိ၊ ဤသို့။ သာရိပုတ္တော၊ သာရိတ္တရာသည်။ အပေါစ၊ ဆို၏။ အာ
 ဝဒသာ၊ ငါ့ရှင်သာရိပုတ္တရာ၊ ဧဝမေဝခေါ၊ ဤအတူသာလျှင်၊ သီလဝဋ်သုဒ္ဓိ၊
 သီလဝဋ်စင်ကြယ်ခြင်း မည်သည်ကို၊ ယာဝဒေဝစိတ္တဝိသုဒ္ဓတ္တာ၊ စိတ်၏
 စင်ကြယ်ခြင်း အကျိုးဖြစ်သည် တိုင်အောင်၊ ဣန္ဒြိယဗ္ဗာ၊ အလိုရှိအပ်၏။
 စိတ္တဝိသုဒ္ဓိ၊ စိတ်၏စင်ကြယ်ခြင်းမည်သည်ကို၊ ယာဝဒေဝဗ္ဗိဝိသုဒ္ဓတ္တာ၊
 အယူ၏စင်ကြယ်ခြင်း အကျိုးဖြစ်သည် တိုင်အောင်၊ ဣန္ဒြိယဗ္ဗာ၊ အလို
 ရှိအပ်၏။ ဗ္ဗိဝိသုဒ္ဓိ၊ အယူ၏စင်ကြယ်ခြင်းမည်သည်ကို၊ ယာဝဒေဝကင်္ခါ
 ဝိဘရဏ ဝိသုဒ္ဓတ္တာ၊ ယုံမှားခြင်းကို လွန်မြောက်ခြင်း၏ စင်ကြယ်ခြင်း
 အကျိုးဖြစ်သည်တိုင်အောင်၊ ဣန္ဒြိယဗ္ဗာ၊ အလိုရှိအပ်၏။ ကင်္ခါဝိဘရဏဝိ
 သုဒ္ဓိယုံမှားခြင်းကိုလွန်မြောက်ခြင်း၏စင်ကြယ်ခြင်းမည်သည်ကို၊ ယာဝ
 ဒေဝမဂ္ဂါမဂ္ဂ ဥာဏဒဿနဝိသုဒ္ဓတ္တာ၊ မဂ်ဟုတ်သည် မဟုတ်သည် ကိုသိ
 သောဥာဏ၏စင်ကြယ်ခြင်းအကျိုးဖြစ်သည်တိုင်အောင်၊ ဣန္ဒြိယဗ္ဗာ၊ အလို
 ရှိအပ်၏။ မဂ္ဂါမဂ္ဂဥာဏဒဿနဝိသုဒ္ဓိ၊ မဂ်ဟုတ်သည်မဟုတ်သည်ကိုသိ
 သောဥာဏ၏စင်ကြယ်ခြင်းမည်သည်ကို၊ ယာဝဒေဝပဗ္ဗိပဒါဥာဏဒဿ
 နဝိသုဒ္ဓတ္တာ၊ အကျင့်ဖြစ်သောဥာဏအမြင်၏ အကျိုးဖြစ်သည်တိုင်အောင်၊
 ဣန္ဒြိယဗ္ဗာ၊ အလိုရှိအပ်၏။ ပဗ္ဗိပဒါဥာဏ ဒဿနဝိသုဒ္ဓိ၊ အကျင့်ဖြစ်သော
 ဥာဏအမြင်၏ စင်ကြယ်ခြင်း မည်သည်ကို၊ ယာဝဒေဝ ဥာဏဒဿန
 ဝိသုဒ္ဓတ္တာ၊ ဥာဏအမြင်၏ စင်ကြယ်ခြင်းအကျိုး ဖြစ်သည်တိုင်အောင်၊
 ဣန္ဒြိယဗ္ဗာ၊ အလိုရှိအပ်၏။ ဥာဏဒဿန ဝိသုဒ္ဓိ၊ ဥာဏအမြင်၏စင်ကြယ်
 ခြင်းမည်သည်ကို၊ ယာဝဒေဝအနုပါဒါပရိနိဗ္ဗာနတ္တာ၊ တရံထရသောအ
 ကြောင်းမရှိသောပရိနိဗ္ဗာန်အကျိုးဖြစ်သည်တိုင်အောင်၊ ဣန္ဒြိယဗ္ဗာ၊ အလို
 ရှိအပ်၏။ အာဝဒသာ၊ ငါ့ရှင်သာရိပုတ္တရာ၊ အနုပါဒါပရိနိဗ္ဗာနတ္ထံ၊ တရံ
 ထရသော အကြောင်းမရှိသောပရိနိဗ္ဗာန်ပြုခြင်းအကျိုးငှါ၊ ဘဂဝတိ၊ မြတ်
 စွာထုရားအစံတော်၌၊ ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို၊ ဝဿတိ၊ ထွင်
 သုံး၏။ ဣတိ၊ ဤသို့။ ဝုဏ္ဏော၊ ဝုဏ္ဏမထေရ်သည်။ အပေါစ၊ ဆို၏။ ဧဝံ
 ဝစနံ၊ ဤသို့သောစကားကို၊ ဝုတ္တော၊ ဆိုအပ်သည်ရှိသော်၊ အာယသ္မာသာ
 ရိပုတ္တော၊ အရှင်သာရိပုတ္တရာသည်။ မန္တနိပုတ္တံ၊ မန္တနိပုတ္တေမ၏သား
 ဖြစ်သော၊ အာယသ္မာန္တပုတ္တံ၊ အရှင်ပုတ္တမထေရ်ကို၊ ဧဝံဝစနံ၊ ဤစကား

ကို၊အဝေါစ၊ဆို၏၊ကိ'အဝေါစ၊အဘယ်သို့ဆိုသနည်း၊'အာယသ္မာ၊အရှင်
သည်၊ ကောနာမော၊ အဘယ်အမည်ရှိသနည်း၊ ကထံစပန၊ အဘယ်သို့
လျှင်၊ အာယသ္မန္တံ၊ အရှင်ကို၊ သဗြဟ္မစာရီ၊ သီတင်းသုံးဘော် တို့သည်၊
ဇာနန္ဒိ၊ ရှိကုန်သနည်း၊'ဣတိ၊ ဤသို့၊ အဝေါစ၊ ဆို၏၊ အာဝဿော၊ ငါ့ရှင်
သာရိပုတ္တရာ၊ မေ၊ ငါ၏၊ နာဝံ၊ အမည်သည်၊ ပုဏ္ဏော၊ တိခေါ၊ ပုဏ္ဏပုသော
အမည်သည်၊ ဟောတိ၊ ဖြစ်၏၊ မန္တာနိပုတ္တော၊ တိစ၊ မန္တာနိပုတ္တဟူ၍လည်း၊
ဝံ၊ အကျွန်ုပ်ကို၊ သဗြဟ္မစာရီ၊ သီတင်းသုံးဘော်တို့သည်၊ ဇာနန္ဒိ၊ သိကုန်
၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဆို၏၊ အာဝဿော၊ ငါ့ရှင်ပုဏ္ဏ၊ အတ္တရိယံ၊ အံ့ဘွယ်
ရှိပေစွ၊ အာဝဿော၊ ငါ့ရှင်ပုဏ္ဏ၊ အတ္တ၊ တံ၊ မဖြစ်ဘူ မြဲမြင်ပေစွ၊ သဗ္ဗ
ဒေဝ၊ ကောင်းစွာသာလျှင်၊ သတ္တု၊ သာသနံ၊ မြတ်စွာတုရား၏၊ သုံးပါးသော
သာသနာထော်ကို၊ အာဇာနန္တေန၊ ကောင်းစွာထိသော၊ သုတဝတာ၊ အကြား
အမြင်ရှိသော၊ သာဝကေန၊ တပည့်သည်၊ ဗျာကာတဗ္ဗိယထာ၊ ဖြေအပ်
သကဲ့သို့၊ ဝေမေဝ၊ ဤအတူသာလျှင်၊ မန္တာနိပုတ္တေန၊ မန္တာနိပုတ္တေးမ၏
သားဖြစ်သော၊ အာယသ္မတာ ပုဏ္ဏေန၊ အရှင် ပုဏ္ဏသည်၊ ဂန္ထိရာဂန္ထိ
ရပဉ္စာ၊ အလွန်နက်နဲသောပြဿနာကို၊ အနုမဿ၊ အနုမဿ၊ ပညာဖြင့်သက်
ဝင်၍သက်ဝင်၍၊ ဗျာကတာ၊ ဖြေအပ်၏၊ ယေသ ဗြဟ္မစာရီ၊ အကြင်သီတင်း
သုံးဘော်တို့သည်၊ မန္တာနိပုတ္တံ၊ မန္တာနိပုတ္တေးမ၏သားဖြစ်သော၊ အာယ သ္မန္တံ
ပုဏ္ဏံ၊ အရှင်ပုဏ္ဏ ကို၊ လာဘိဿန္တိ ပဿန္တိ၊ တွေ့မြင်ပေါင်းရကုန်၏၊ ဒဿ နာ
ယ၊ ဖူးမြင်ခြင်းငှါ၊ ထာန္တိ၊ ရကုန်၏၊ ပယိရူပါသနာယ၊ ဆည်းကပ်ခြင်းငှါ၊
လတန္တိ၊ ရကုန်၏၊ တေသံသ ဗြဟ္မစာရိနံ၊ ထိုသီတင်းသုံးဘော်တို့အား၊
လာဘာ၊ ရတော်ကုန်စွ၊ တေသံသ ဗြဟ္မစာရိနံ၊ ထိုသီတင်း သုံးဘော်တို့
အား၊ သုထဒ္ဓုလာဘာ၊ ရအပ်သော ရဟန်းကျေးဇူးကိုကောင်းစွာ ရကုန်၏၊
သဗြဟ္မစာရီ၊ သီတင်း သုံးဘော်တို့သည်၊ မန္တာနိပုတ္တံ၊ မန္တာနိပုတ္တေးမ၏
သားဖြစ်သော၊ အာယ သ္မန္တံ၊ အရှင်ပုဏ္ဏကို၊ ရန္တိနာ၊ ထိပ်ပြင်ဖြင့်၊ စေလတူ
ကေန၊ နူးညံ့စွာသောခေါင်းချိုဖြင့်၊ စေဟရန္တာဝိ၊ အကယ်၍ဆောင်ကုန်သော်
လည်း၊ ဒဿနာယ၊ ဖူးမြင်ခြင်းငှါ၊ လဘောယျ၊ ရကုန်ရာ၏၊ ပယိရူပါသနာ
ယ၊ ဆည်းကပ်ခြင်းငှါ၊ လဘောယျ၊ ရကုန်ရာ၏၊ တေသံသ ဗြဟ္မစာရိနံ၊
ထိုသီတင်းသုံးဘော် တို့အားလည်း၊ လာဘာ၊ ရတော်ကုန်၏၊ တေသံသ
သဗြဟ္မစာရိနံ၊ ထိုသီတင်းသုံးဘော်တို့အားလည်း၊ သုထဒ္ဓုကောင်းစွာရအပ်
၏၊ ယေမယံ၊ အကြင်ငါတို့သည်၊ မန္တာနိပုတ္တံ၊ မန္တာနိပုတ္တေးမ၏သားဖြစ်
သော၊ အာယသ္မန္တံ၊ အရှင်ပုဏ္ဏကို၊ ဒဿနာယ၊ ဖူးမြင်ခြင်းငှါ၊ လာဘာမ၊

ရကုန်၏။ ပယိရူပါသနာယံ၊ ဆည်းကပ်ခြင်း၌။ လတာမ၊ ရပေကုန်၏။
 တေသံအမှာကံဝိ၊ ထိုငါတို့အားလည်း၊ လတာမ၊ ရတော်ကုန်စွာတေသံအမှာ
 ကံဝိ၊ ထိုငါတို့အားလည်း၊ သုလန္တံ ကောင်၊ စွာရအပ်၏။ ဣတိ၊ ဤသို့၊ အဝေါစ
 ဆို၏။ ဤသို့၊ ဝုတ္တံ၊ ဆိုသည်ရှိသော်၊ မန္တနိပုတ္တော၊ မန္တနိပုတ္တောမ၏
 သားဖြစ်သော၊ အာယသ္မာဝုတ္တော၊ အရှင်ပုတ္တရသည်၊ အာယသ္မန္တံသာရိ
 ပုတ္တံ၊ အရှင်သာရိပုတ္တရာကို၊ တေဝစနံ၊ ဤစကားကို၊ အဝေါစ၊ ဆို၏။ ကိ
 အဝေါစ၊ အဘယ်သို့ဆိုသနည်း၊ အာယသ္မာ၊ အရှင်သည်၊ ကောနာမော၊
 အဘယ်အမည်ရှိသနည်း၊ ကထံစပန၊ အဘယ်သို့လျှင်၊ အာယသ္မန္တံ၊ အရှင်
 ကို၊ သဗြဟ္မစာရိ၊ ထိတင်းသုံးဘော်တို့သည်၊ ဇာနန္တံ၊ ထိကုန်သနည်း၊ ဣတိ၊
 ဤသို့၊ အဝေါစ၊ ဆို၏။ အာဝုတ္တော၊ ငါ့ရှင်ပုတ္တရမေ၊ ငါ၏။ နာမံ၊ အမည်သည်။
 ဥပတိသေသိတိ၊ ဥပတိသဟူသောအမည်သည်။ ဟောတိ၊ ဖြစ်၏။ သာရိ
 ပုတ္တော၊ ထိစ၊ သာရိပုတ္တရာဟူ၍လည်း၊ မံ၊ ငါ့ကို၊ သဗြဟ္မစာရိ၊ ထိတင်း
 သုံးဘော်တို့သည်၊ ဇာနန္တံ၊ ထိကုန်၏။ ဣတိ၊ ဤသို့၊ အဝေါစ၊ ဆို၏။ သတ္ထု
 ကဗ္ဗန၊ မြတ်စွာထုရားနှင့်တူသော၊ ဝါ၊ တရားတည်းဟူသောစကားကိုလည်
 စေတတ်သော၊ သာဝကေန၊ လက်ျာရံအပ္ပသာဝကနှင့်၊ သန္ဓိံ၊ တကွ၊ မန္တယ
 မာနာ၊ ပြောဟောနှိုးနှောပေကုန်သည်ဖြစ်၍၊ အာယသ္မာ သာရိပုတ္တော၊
 အရှင်သာရိပုတ္တရာဟူ၍၊ နုဇာနိဗ္ဗာယ၊ မထိရကုန်တကား၊ ဟိ၊ ထိုစကား
 သင့်၏။ မသံ၊ ငါတို့သည်၊ အာယသ္မာသာရိပုတ္တော၊ အရှင်သာရိပုတ္တရာ
 ဟူသောစကားကိုသာလျှင်၊ သစေဇာနေယျာမ၊ အကယ်၍ထိလှန်အံ့၊ ဧတ္တ
 ကံဝိ၊ ဤမျှကိုလည်း၊ နောအမှာကံ၊ ငါတို့အား၊ နုပဋိဘာသေယျ၊ မထင်ရာ၊
 အာဝုတ္တော၊ ငါ့ရှင်သာရိပုတ္တရာ၊ အတ္တရိသံ၊ အံ့ဘွယ်ရှိပေစွ၊ အာဝုတ္တော၊
 ငါ့ရှင်သာရိပုတ္တရာ၊ အတ္တရိသံ၊ မဖြစ်ဘူးမြဲဖြစ်ပေစွ၊ သမ္ပဒေဝ၊ ကောင်းစွာ
 သာလျှင်၊ သတ္ထုသာသနံ၊ မြတ်စွာထုရား၏သုံးပါးသောသာသနာတော်ကို၊
 အာဇာနန္တေန၊ ကောင်းစွာထိသော၊ သုထဝတာ၊ အကြားအမြင်ရှိသော၊
 သာဝကေန၊ တပည့်သည်၊ ဗျာကာတဗ္ဗိယတာ၊ ဖြေကြားအပ်သကဲ့သို့၊ ဧဝ
 မေဝ၊ ဤအတူသာလျှင်၊ အာယသ္မတာသာရိပုတ္တေန၊ အရှင်သာရိပုတ္တရာ
 သည်၊ ဂန္တိရာဂန္တိရပဉ္စာ၊ အလွန်နက်နဲသောပြဿနာကို၊ အနုမသာအနု
 မဿ၊ ပညာဖြင့်သက်ဝင်၍သက်ဝင်၍၊ ပုတ္တိတာ၊ မေးအပ်၏။ ယေသဗြဟ္မ
 စာရိ၊ အကြင်ထိတင်းသုံးဘော်တို့သည်၊ အာယသ္မန္တံသာရိပုတ္တံ၊ အရှင်
 သာရိပုတ္တရာကို၊ လတန္တိပဿန္တိ၊ ထွေမြင်ရကုန်၏။ ဒဿနာယ၊ ဗု မြင်
 ခြင်း၌၊ လတန္တိ၊ ရကုန်၏။ ပယိရူပါသယံ၊ ဆည်းကပ်ခြင်း၌။ လတန္တိ၊

နိဂါဇ် ရတနိသုတ်။

ရကုန်၏။ တေသံသြဟူစရိန်၊ ထိုသီတင်းသုံးဘော်တို့အား၊ လာဘာ၊
 ရတော်ကုန်စွာ၊ တေသံသြဟူစရိန်၊ ထိုသီတင်းသုံးဘော်တို့အား၊ သုဗ္ဗ
 ထာဘာ၊ ရအပ်သောရဟန်းကျေးဇူးကိုကောင်းစွာရကုန်၏။ သြဟူစရိန်၊
 သီတင်းသုံးဘော်တို့သည်၊ အာယသ္မန္တံသာရိပုတ္တံ၊ အရှင်သာရိပုတ္တရာကို၊
 ရဋ္ဌိနာ၊ ထိပ်ပြင်ဖြင့်၊ စေလဏ္ဏကေန၊ နူးညံ့စွာသော ခေါင်းချဖြင့်၊ စေပရိ
 ဟဒန္တာပိ၊ အကယ်၍ဆောင်ကုန်သော်လည်း၊ ဒဿနာယ၊ ဖူးမြင်ခြင်းငှါ၊
 လဘောယျ၊ ရကုန်ရာ၏၊ ပယိရပါသနာယ၊ ဆည်းကပ်ခြင်းငှါ၊ ထဘောယျ၊
 ရကုန်ရာ၏၊ တေသံဝိ၊ ထိုသီတင်းသုံးဘော်တို့အားလည်း၊ လာဘာ၊ ရတော်
 ကုန်၏၊ တေသံဝိ၊ ထိုသီတင်းသုံးဘော်တို့အားလည်း၊ သုဗ္ဗန္တံ၊ ကောင်းစွာ
 ရအပ်၏၊ ယေမယံ၊ အကြင်ငါ့ကိုသည်၊ အာယသ္မန္တံသာရိပုတ္တံ၊ အရှင်သာရိ
 ပုတ္တရာကို၊ ဒဿနာယ၊ ဖူးမြင်ခြင်းငှါ၊ လဘာမ၊ ရကုန်၏၊ ပယိရပါသနာယ၊
 ဆည်းကပ်ခြင်းငှါ၊ လဘာမ၊ ရကုန်၏၊ တေသံအဋ္ဌာကံဝိ၊ ထိုငါတို့အား
 ထည်း၊ လာဘာ၊ ရတော်ကုန်စွာ၊ တေသံအဋ္ဌာကံဝိ၊ ထိုငါတို့အားလည်း၊
 သုဗ္ဗန္တံ၊ ကောင်းစွာရအပ်၏၊ ဣတိ၊ ဤသို့၊ အဝေစ၊ ဆို၏၊ ဣတိ၊ ဤသို့၊
 ဥဘောဝိ၊ နှစ်ဦးလည်းဖြစ်ကုန်သော၊ တေမဟာနာဂါ၊ ထိုရဟန္တာကြီးတို့
 သည်၊ အညမညံ အချင်းချင်း၊ သုဘာသိတံ၊ ကောင်းစွာဆိုအပ်သောစကား
 ကို၊ သမနုဒမာဒံ၊ တူသောစိတ်ရှိသည်ဖြစ်၍၊ မြောက်ကုန်ပြီ၊ ဣတိ၊
 ဤသို့၊ သုတံ၊ ကြားအပ်ပါ၏။ ၂။ စဘုတ္တံ၊ လေးခုမြောက်သော၊ ရေထိနိတ
 သုတ္တံ၊ ရေထိနိတသုတ်သည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

၅- နိဂါဇ်သုတ်။

၂၆၁။ ဘန္တကဿပ၊ အရှင်ဘုရားကဿပ၊ ဣဒံသုတ္တံ၊ ဤနိဂါဇ်သုတ်ကို၊
 မေမယာ၊ အကျွန်ုပ်အားနွှာသည်၊ ဘဂဝတော၊ မြတ်စွာဘုရား၏၊ သန္တိကော၊
 အထံတော်မှ၊ ဝေံ၊ ဤသို့၊ သုတံ၊ ကြားအပ်ပါ၏၊ ကြံ၊ သုတံ၊ အတယ်သို့ကြား
 အပ်ပါသနည်း၊ ကေံ၊ တပါးသော၊ သမယံ၊ အခါ၌၊ ဘဂဝါ၊ မြတ်စွာဘုရား
 သန္တိ၊ သာဝတ္ထိ၊ သာဝတ္ထိပြည်၌၊ အနာထဝိဏ္ဍိကဿ၊ အနာထဝိဏ္ဍိ
 ဘူဒဋ္ဌ၏၊ အာရာမေ၊ နှလုံးမွေ့လျော်ပျော်ဘွယ်ရာဖြစ်သော၊ ဇေတဝနေ၊
 ဇေတဝန်ကျောင်းတော်၌၊ ဝိဟရတိ၊ နေထိုင်မှု၏၊ တဏှဝေ၊ ထိုသို့နေ
 တော်မူသောအခါ၌၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဘိက္ခု၊ ရဟန်းတို့ကို၊

“ဘိက္ခုဝေါတိ၊ ရဟန်းတို့ဟူ၍၊ အာမန္တေထိ၊ မိန့်တော်မူ၏။ တေဘိက္ခု။ ထို
ရဟန်းတို့သည်၊ ဘဒန္တေတိ၊ အရှင်ဘုရားဟူ၍၊ ဘဂဝတော၊ မြတ်စွာဘုရား
အား၊ ပဗ္ဗသေသာသံ၊ ဝန်ခံကုန်၏။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ဇေဝံဝစနံ၊
ဤစကားကို၊ အဝေါစ၊ မိန့်တော်မူ၏။ ကိံ အဝေါစ၊ အတယ်သို့မိန့်တော်မူသ
နည်း၊ ဘိက္ခုဝေါ၊ ရဟန်းတို့၊ မေမယာ၊ ငါသည်၊ နိဂတ္တံ၊ ပိုက်ပျိုးအပ်သော၊ ဣမံ
နိဝါပံ၊ အစာဖြစ်သောမြက်ကို၊ ပရိဘုဇ္ဇန္တာ၊ သုံးဆောင်စားသောက်ကုန်
သော၊ မိဂဇာတာ၊ သမင်အပေါင်းတို့သည်။ ဒီဃာယုကာ၊ အသက်ရှည်
ကုန်သည်။ ဝဏ္ဏဝန္တော၊ အဆင်းထွကုန်သည်။ ဟောန္တု၊ ဖြစ်စေကုန်သ
ထည်း၊ ဗိဒုဒီဃမဒ္ဒိနံ၊ ရှည်မြင့်စွာသောကာလပတ်လုံး၊ ယာပေန္တု၊ မှုစေ
ကုန်သဘည်း။ ဣတိမနုထိကတွာ၊ ဤသို့နှလုံးပြု၍၊ နေဝါဝိကော၊ မြက်ကြ
သောရက်ဆိုးသည်၊ မိဂဇာတာနံ၊ သမင်အပေါင်းတို့အား၊ နိဝါပံ၊ အစာဖြစ်
သောမြက်မျိုးကို၊ နိဝပတိ၊ ပိုက်ပျိုးသည်ကား၊ န၊ မဟုတ်၊ ဘိက္ခုဝေါ၊ ရဟန်း
တို့၊ မေမယာ၊ ငါသည်၊ နိဂတ္တံ၊ ပိုက်ပျိုးအပ်သော၊ ဣမံနိဝါပံ၊ ဤအစာဖြစ်
သောမြက်ကို၊ ရန္တိကာ၊ စားချင်သော ထဏှာအာသာရှိကုန်သည် ဖြစ်၍၊
မိဂဇာတာ၊ သမင်အပေါင်းတို့သည်၊ အနုပဇ္ဇ၊ ဝင်ကုန်၍၊ ဘောဇနာနိ၊ လူတို့
သည်ပိုက်ပျိုးအပ်သောအစာတို့ကို၊ ဘုဠိဿန္တိ၊ စားကုန်လတ္တံ့၊ ရန္တိတာ၊
စားချင်သောထဏှာအာသာရှိကုန်သည်ဖြစ်၍၊ အနုပဇ္ဇ၊ ဝင်ကုန်၍၊ ဘော
ဇနာနိ၊ လူတို့သည်ပိုက်ပျိုးအပ်သောအစာတို့ကို၊ ဘုဠိမာနာ၊ စားကုန်သော
သမင်တို့သည်၊ မဒံ၊ ယစ်ခြင်းသို့၊ အေပဇ္ဇိဿန္တိ၊ ရောက်ကုန်လတ္တံ့၊ မတ္တာ၊
ယစ်ကုန်သည်၊ သမာနာ၊ ဖြစ်ကုန်သည်ရှိသော်၊ ပမာဒံ၊ မေ့လျော့ခြင်းသို့၊
အာပဇ္ဇိဿန္တိ၊ ရောက်ကုန်လတ္တံ့၊ ပမတ္တာ၊ ယစ်သဖြင့်မေ့လျော့ကုန်သည်၊
သမာနာ၊ ဖြစ်ကုန်သည်ရှိသော်၊ ဣမတ္ထိ နိဝါပေ၊ ဤစပါးကောက်ကြရာ
အခပ်၌၊ ယထာကာမ ကရဏီယာ၊ ငါ့အလိုအတိုင်း ပြုအပ်ကုန်သည်၊
ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့၊ ဣတိဝေဠပန၊ ဤသို့နှလုံးသွင်း၍မူကား၊ နေဝါဝိ
ကော၊ အစာဖြစ်သောမြက်မျိုးကို၊ ကြိသောရတ္တံ၊ ခိုးသည်၊ နိဝါပံ၊ အစာဖြစ်
သောမြက်မျိုးကို၊ နိဝါပေတိ၊ ပိုက်ပျိုး၏။ ဘိက္ခုဝေါ၊ ရဟန်းတို့၊ ထဏှံ၊ ထို
သမင်အပေါင်းတို့တွင်၊ ပဗ္ဗမာ၊ မိဂဇာတာ၊ ရှေးဦးစွာ ထာသောသမင်တို့
သည်၊ နေဝါဝိကဿ၊ အစာဖြစ်သောမြက်မျိုးကို၊ ကြိသောရတ်ဆိုးသည်၊
အမံ၊ ဤအမည်ရှိသော၊ နိဝါပံ၊ အစာဖြစ်သောမြက်ကို၊ နိဂတ္တံ၊ ပိုက်ပျိုးအပ်
ပြီဟူ၍၊ အနုပဇ္ဇ၊ ဝင်ကုန်၍၊ ရန္တိတာ၊ အစာ၌ထပ်မက်မောသောအာသာရှိ
ကုန်သည်ဖြစ်၍၊ ဘောဇနာနိ၊ အစာဖြစ်သောမြက်တို့ကို၊ ဘုဠိံ သု၊ စားကုန်

၏၊ တေမိဂါ၊ ထိုသမင်တို့သည်၊ တတ္ထ၊ ထိုမြက်ခင်းသို့၊ အနုပခစ္ဆ၊ ဝင်ကုန်၍၊
 ရုက္ခိတာ၊ အစာ၌တစ်မက်မောသော အာသာရှိကုန်သည်ဖြစ်၍၊ ဘောဇနာနိ၊
 အစာဖြစ်သောမြက်တို့ကို၊ ဘုဇ္ဇမာနာ၊ စားကုန်သည်ရှိသော်၊ မဒံ၊ ယစ်ခြင်းသို့
 အာပဇ္ဇိံ သု၊ ရောက်ကုန်၏။ မတ္တာ၊ ယစ်ကုန်သည်၊ သမာနာ၊ ဖြစ်ကုန်သည်
 ရှိသော်၊ ပမာဒံ၊ မေ့လျော့ခြင်းသို့၊ အာပဇ္ဇိံ သု၊ ရောက်ကုန်၏။ နေဝါရိက သာ၊
 မြက်မျိုးကိုကြံသောရတ်ဆိုးသည်၊ အရကတ္ထိံ နိဝါပေ၊ ဤမည်သောမြက်
 ခင်း၌၊ ယထာကာမကရဏီယာ၊ အလိုအတိုင်းပြုအပ်ကုန်သည်၊ အဟေသံ၊
 ဖြစ်ကုန်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ဇေတိ၊ ဤသို့လျှင်၊ တေပဋ္ဌမာမိဂဇာတာ၊
 ထိုရှေးဦးစွာ လာသော သမင်တို့သည်၊ နေဝါရိက သာ၊ အစာဖြစ်သော
 မြက်မျိုးကိုကြံသော ရုက္ခိသျှိ၊ ဣဒ္ဓိအာနူဘာဝါ၊ လက်မှ၊ နပရိရတ္ထိံ သု၊
 မလွတ်နိုင်ကုန်ပြီ၊ ဘိက္ခဝေ၊ ရဟန်းတို့၊ တတ္ထ၊ ထိုသမင်အပေါင်းတို့တွင်၊
 ဒုတိယာ၊ နှစ်ခုမြောက်သာကုန်သော၊ မိဂဇာတာ၊ သမင်တို့သည်၊ ဇေတိ၊ ဤသို့၊
 သမဝိန္ဒေသံ၊ အညီအညွတ်ကြံကြကုန်၏။ ကိံ သမဝိန္ဒေသံ၊ အဘယ်သို့
 အညီအညွတ်ကြံကုန်သနည်း၊ ပဋ္ဌမာ၊ ရှေးဦးစွာလာကုန်သော၊ ယေတေမိ
 ဂဇာတာ၊ အကြင်သမင်တို့သည်၊ နေဝါရိက သာ၊ အစာဖြစ်သောမြက်မျိုး
 ကိုကြံသောရတ်ဆိုးသည်၊ အနု၊ ဤအမည်ရှိသော၊ နိဝါပံ၊ ငါတို့အစာဖြစ်
 သောမြက်ကို၊ နိရတ္တံ၊ စိုက်ပျိုးအပ်ပြီဟူ၍၊ အနုပခစ္ဆ၊ ဝင်ကုန်မူ၍၊ ရုက္ခိတာ၊
 အစာ၌တစ်မက်မောသော အာသာရှိကုန်သည်ဖြစ်၍၊ ဘောဇနာနိ၊ အစာဖြစ်
 သောမြက်ကိုကို၊ ဘုဇ္ဇိံ သု၊ စားကုန်၏။ တေမိဂါ၊ ထိုသမင်တို့သည်၊ တတ္ထ၊
 မျက်ခင်းသို့၊ အနုပခစ္ဆ၊ ဝင်ကုန်မူ၍၊ ရုက္ခိတာ၊ အစာ၌တစ်မက် မောသော
 အာသာရှိကုန်သည်ဖြစ်၍၊ ဘောဇနာနိ၊ အစာဖြစ်သောမြက်တို့ကို၊ ဘုဇ္ဇမာ
 နာ၊ စားကုန်သည်ရှိသော်၊ ပမာဒံ၊ ယစ်ခြင်းသို့၊ အာပဇ္ဇိံ သု၊ ရောက်ကုန်ပြီ၊
 မတ္တာ၊ ယစ်ကုန်သည်၊ သမာနာ၊ ဖြစ်ကုန်သည်ရှိသော်၊ ပမာဒံ၊ မေ့လျော့ခြင်း
 သို့၊ အာပဇ္ဇိံ သု၊ ရောက်ကုန်၏။ ပမတ္တာ၊ မေ့လျော့ကုန်သည်၊ သမာနာ၊ ဖြစ်
 ကုန်သည်ရှိသော်၊ နေဝါရိက သာ၊ မြက်မျိုးကို ကြံသော ရတ်ဆိုးသည်၊
 အရကတ္ထိံ နိဝါပေ၊ ဤအမည်ရှိသောမြက်ခင်း၌၊ ယထာကာမ ကရဏီယာ၊
 ငါတို့အလိုအတိုင်း ပြုအပ်ကုန်သည်၊ အဟေသံ၊ ဖြစ်ကုန်၏။ ဘိက္ခဝေ၊
 ရဟန်းတို့၊ ဇေတိ၊ ဤသို့လျှင်၊ တေပဋ္ဌမာမိဂဇာတာ၊ ထိုရှေးဦးစွာလာသော
 သမင်တို့သည်၊ နေဝါရိက သာ၊ အစာဖြစ်သောမြက်မျိုးကို ကြံသောရတ်
 ဆိုး၏၊ ဣဒ္ဓိအာနူဘာဝါ၊ လက်မှ၊ နပရိရတ္ထိံ သု၊ မလွတ်နိုင်ကုန်ပြီ၊ မယံ၊ ငါတို့
 သည်၊ သဗ္ဗသော၊ အချင်းခပ်သိမ်း၊ နိဝါပဘောဇနာ၊ လူတို့သည်စိုက်ပျိုး

အပ်သောမြက်ကို စားခြင်းမှ၊ ပဋိပိရမေယျာမ။ ကြဉ်ရကုန်မှုကား။ တယ
 ဘောဂါ။ ကြောက်ထန်သဖြင့် စားခြင်းမှ၊ ပဋိပိရတာ။ ရှောင်ကြည် ကုန်
 သောငါတို့သည်။ အရညာယတနာနိ၊ တောကြီးတို့သို့၊ အဇ္ဈောဂါဟေတွာ။
 ဝင်၍၊ ဝိဟရေယျာမ၊ နေရကုန်မှုကား။ ယံနုန၊ ကောင်းစေစွာ။ ဣတံ ဝေံ။
 ဤသို့၊ သမပိန္နဲသုံအညီအညွတ် ကြံကြကုန်၏။ တေထိုသမင်တို့သည်။
 သဗ္ဗသော၊ အချင်းခပ်သိမ်း၊ နဝါပတောဇနာ၊ လူတို့သည် ပိုက်ပျိုးအပ်
 သောမြက်ကို စားခြင်းမှ၊ ပဋိပိရမိံသု၊ ရှောင်ကြဉ်ကြကုန်၏။ တယတော
 ဂါ၊ ကြောက်ထန်သဖြင့် စားခြင်းမှ၊ ပဋိပိရတာ။ ရှောင်ကြဉ် ကုန်သည်
 ဖြစ်၍၊ အရညာယတနာနိ၊ တောကြီးတို့သို့၊ အဇ္ဈော ဂါဟေတွာ။ ဝင်၍၊
 ဝိဟရိံသု၊ နေကြကုန်၏။ တေသံထိုသမင်တို့၏။ ကာယော၊ ကိုယ်သည်။
 ဝိဒ္ဓာနံ၊ နွေသတို့၏။ ပတ္တိမေမာသေ၊ နောက်ဆုံးဖြစ်သောထွီး၊ တိတော
 ဒကသံခယေ၊ မြက်ရေကုန်လတ်သော်။ အဓိမတ္တကသိမာနံ၊ အတ္ထံ၊ ကြိုလှီ
 သောအဖြစ်သို့၊ ပတ္တော၊ ရောက်သည်။ ဟောတိ၊ ဖြစ်၍၊ အဓိမတ္တကသိ
 မာနံ၊ အတ္ထံ၊ ကြိုလှီသောအဖြစ်သို့၊ ပတ္တကာယာနံ၊ ရောက်သောကိုယ်ရှိကုန်
 သော၊ တေသံ၊ ထိုသမင်တို့၏။ ဗသဝိရိပံ၊ အဆင့်ဆင့်ဖြစ်သောဝါယော
 ဓာတ်သည်။ ပရိဟာယိ၊ ယုတ်လျော့၏။ ဗသဝိရိပေ၊ အဆင့်ဆင့်ဖြစ်သော
 ဝါယောဓာတ်သည်။ ပရိဟိနေ၊ ယုတ်လျော့သည်ရှိသော်။ နေဝါဝိကဿ။
 အစာဖြစ်သော မြက်မျိုးကိုကြည့်သော မုတ်ဆိုးသည်။ နိဂတ္တံ၊ ပိုက်ပျိုးအပ်
 သော။ တမေဝနိဝါပံ၊ ထိုမြက်ခင်းသို့သာလျှင်၊ ပစ္စာဂမိံသု၊ ဖြန့်လာကုန်၏။
 တေ၊ ထိုနှစ်ကြိမ်မြောက်ထာသောသမင်တို့သည်။ တတ္ထ၊ ထိုမြက်ခင်းသို့၊
 အနုပဇ္ဇာ၊ ဝင်၍၊ မုတ္တိတာ၊ အစာ၌တပ်မက်မောသော အာသာရှိကုန်သည်
 ဖြစ်၍၊ ဘောဇနာနိ၊ အစာဖြစ်သောမြက်တို့ကို၊ ထဋ္ဌိံသု၊ စားကုန်၏။ တေမိ
 ဂါ၊ ထိုသမင်တို့သည်။ တတ္ထ၊ ထိုမြက်ခင်းသို့၊ အနုပဇ္ဇာ၊ ဝင်၍၊ မုတ္တိတာ။
 အစာ၌တပ်မက်မောသော အာသာရှိကုန်သည်ဖြစ်၍၊ ဘောဇနာနိ၊ အစာ
 ဖြစ်သောမြက်တို့ကို၊ ဘုဇ္ဇမာနာ၊ စားကုန်သည်ရှိသော်၊ မဒံ၊ ယစ်ခြင်းသို့၊
 အာပဇ္ဇိံသု၊ ရောက်ကုန်၏။ မတ္တာ၊ ယစ်ကုန်သည်။ သမာနာ ဖြစ်ကုန်သည်ရှိ
 သော်၊ ပမာဒံ၊ မေလျော့ခြင်းသို့၊ အာပဇ္ဇိံသု၊ ရောက်ကုန်၏။ ပမတ္တာ၊ မေ
 လျော့ကုန်သည်။ သမာနာ၊ ဖြစ်ကုန်သည်ရှိသော်။ နေဝါဝိကဿ၊ မြက်မျိုး
 ကိုကြည့်သောမုတ်ဆိုးသည်။ အမုတ္တိံနိဝါပေ၊ ဤအမည်ရှိသော မြက်ခင်း၌၊
 ယထာကာမကရဏီယာ၊ ငါတို့အလိုအတိုင်းပြုအပ်ကုန်သည်။ အဟေသံ၊
 ဖြစ်ကုန်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝေယံ၊ ဤသို့လျှင်၊ ဝေဒုတယာဝိပိဂဇာ

တာ။ ထိုနှစ်ကြိမ်မြောက်သာသောသမင်အပေါင်းတို့ သည်ထည်း။ နေဝါရိကဿ၊ အစာဖြစ်သောမြက်မျိုးကို ကြည့်သောရုတ်ဆိုး၏။ ဣဒ္ဓါနူဘာဝါ၊ ထက်မှ၊ နပရိရုတ္တိံ သု၊ မလွတ်နိုင်ကုန်ပြီ။ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဝေဠု၊ ထိုသမင်အပေါင်းတို့တွင်။ ဘတိယာ၊ သုံးကြိမ်မြောက်သာကုန်သော၊ မိဂဇာတာ သမင်အပေါင်းတို့သည်။ ဇေံ၊ ဤသို့။ သမစိန္တေသုံ၊ အညီအညွတ် ကြံကြကုန်၏။ ကိံသမစိန္တေသုံ၊ အဘယ်သို့ အညီအညွတ်ကြံကြကုန်သနည်း။ ဝေဠုမာ၊ ရှေးဦးစွာထာကုန်သော။ ယေဝေဠုမိဂဇာတာ၊ အကြင် သမင်အပေါင်းတို့သည်။ နေဝါရိကဿ၊ အစာဖြစ်သော မြက်မျိုးကို ကြည့်သောရုတ်ဆိုးသည်။ အမုံ၊ ဤအမည်ရှိသော၊ နိဝါပံ၊ ငါတို့အစာဖြစ်သောမြက်ကို၊ နိဂုတ္တံ၊ စိုက်ပျိုးအပ်ပြီဟူ၍။ (ပ)၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဇေံယိ၊ ဤသို့လျှင်၊ ဝေဠုမာမိဂဇာတာ၊ ထိုရှေးဦးစွာထာသော သမင်အပေါင်း တို့သည်။ နေဝါရိကဿ၊ အစာဖြစ်သောမြက်မျိုးကို ကြည့်သောရုတ်ဆိုး၏။ ဣဒ္ဓါနူဘာဝါ၊ ထက်မှ၊ နပရိရုတ္တိံ သု၊ မလွတ်နိုင်ကုန်ပြီ။ ဗုတိယာ၊ နှစ်ကြိမ်မြောက်သာကုန်သော။ ယေဝေဠုမိဂဇာတာ၊ အကြင်သမင်အပေါင်းတို့သည်လည်း။ ဇေံ၊ ဤသို့။ သမစိန္တေသုံ၊ အညီအညွတ်ကြံကြကုန်၏။ ကိံသမစိန္တေသုံ၊ အဘယ်သို့ အညီအညွတ်ကြံကြကုန်သနည်း။ ဝေဠုမာ၊ ရှေးဦးစွာထာကုန်သော။ ယေဝေဠုမိဂဇာတာ၊ အကြင်သမင်အပေါင်းတို့သည်။ နေဝါရိကဿ၊ အစာဖြစ်သော မြက်မျိုးကို ကြည့်သောရုတ်ဆိုးသည်။ အမုံ၊ ဤအမည်ရှိသော၊ နိဝါပံ၊ ငါတို့အစာဖြစ်သောမြက်ကို၊ နိဂုတ္တံ၊ စိုက်ပျိုးအပ်ပြီဟူ၍။ (ပ)၊ ဇေံယိ၊ ဤသို့လျှင်၊ ဝေဠုမာမိဂဇာတာ၊ ထိုရှေးဦးစွာထာကုန်သော သမင်အပေါင်းတို့သည်။ နေဝါရိကဿ၊ အစာဖြစ်သော မြက်မျိုး ကို ကြည့်သောရုတ်ဆိုး၏။ ဣဒ္ဓါနူဘာဝါ၊ ထက်မှ၊ နပရိရုတ္တိံ သု၊ မလွတ်နိုင်ကုန်ပြီ။ မယံ၊ ငါတို့သည်၊ သဗ္ဗသော၊ အချင်းခပ်သိမ်း၊ နိဝါပဘောဇနာ၊ လူတို့သည် စိုက်ပျိုးအပ်သော မြက်ကိုစားခြင်း မှ၊ ပဋိရိရမေယျာမ၊ ကြဉ်ရကုန်မှုကား၊ ဘယဘောဂါ၊ ကြောက်လန့်သဖြင့် စားခြင်းမှ၊ ပဋိရိရတာ၊ ရှောင်ကြဉ်ကုန်သောငါတို့သည်။ အရညာယ ထနးနိ၊ တောကြီးတို့သို့ အဇ္ဈောဂါဗောတွာ၊ ဝင်၍၊ ဝိဟရေယျာမ၊ နေ့ကုန်မှုကား၊ ယံနုန၊ ကောင်းထေစွာ၊ ဣတိဇေံ၊ ဤသို့။ သမစိန္တေသုံ၊ အညီအညွတ် ကြံကြကုန်၏။ တေ၊ ထိုသမင်အပေါင်းတို့သည်။ သဗ္ဗသော၊ အချင်းခပ်သိမ်း၊ နိဝါပဘောဇနာ၊ လူတို့သည် စိုက်ပျိုးအပ်သော မြက်ကိုစားခြင်းမှ၊ ပဋိရိရမိံ သု၊ ရှောင်ကြဉ်ကုန်၏။ ဘယဘောဂါ၊ ကြောက်လန့်သဖြင့်စားခြင်းမှ၊ ပဋိရိရတာ၊ ရှောင်ကြဉ်ကုန်သည်ဖြစ်၍။ အရညာယထနာနိ၊ တောကြီးတို့သို့။ အဇ္ဈောဂါ

ဟေတွာ၊ ဝင်ကုန်၍၊ ဝိဟရိံ သု၊ နေကုန်၏။ တေသံ၊ ထိုသမင်တို့၏။ ကာယော
 ကိုယ်သည်၊ ဝိဒ္ဓာနံ၊ နွေထတို့၏။ ပစ္ဆိမေမာသော၊ နောက်ဆုံးဖြစ်သောထွဲ၊ တိ
 ဏောဒကဓံခယေ၊ မြက်ရေကုန်သည်ရှိသော၊ အဓိမတ္တကထိမာနံ၊ အလွန်
 ကြိုတိုးသော အဖြစ်သို့၊ ပတ္တော၊ ရောက်သည်၊ ဟောတိ၊ ဖြစ်၏။ အဓိမတ္တ
 ကထိမာနံ၊ အလွန်ကြိုတိုးသောအဖြစ်သို့၊ ပတ္တကာယာနံ၊ ရောက်သောကိုယ်
 ရှိကုန်သော၊ တေသံ၊ ထိုသမင်အပေါင်းတို့၏။ ဗလဝိရိယံ၊ အဆင့်ဆင့်
 ဖြစ်သော ဝါယောဓာတ်သည်၊ ပရိဟာယိ၊ ယုတ်လျော့၏။ ဗလဝိရိယေ၊
 အဆင့်ဆင့်ဖြစ်သော ဝါယောဓာတ်သည်၊ ပရိဟိနေ၊ ယုတ်လျော့သည်
 ရှိသော၊ နေဝါဝိကဿ၊ အစာဖြစ်သော မြက်မျိုးကိုကြံသောရတ်ဆိုးသည်၊
 နိဂတ္တံ၊ စိုက်ပျိုးအပ်သော၊ တမေဓနိဝါပံ၊ ထိုမြက်ခင်းသို့သာလျှင်၊ ပစ္စာ
 ဝမိံ သု၊ ပြန်လာကုန်၏။ တေမိဂါ၊ ထိုသမင်တို့သည်၊ ထဗြာ၊ ထိုမြက်ခင်းသို့၊
 အနုပဓဇ္ဇ၊ ဝင်၍၊ မုစ္ဆိတာ၊ အစာ၌တစ်မက်မောသော အာသာရှိကုန်သည်
 ဖြစ်၍၊ တောဇနာနိ၊ အစာဖြစ်သော မြက်တို့ကို၊ ထုဗ္ဗိံ သု၊ စားကုန်၏။ တေမိ
 ဂါ၊ ထိုသမင်အပေါင်းတို့သည်၊ ထဗြာ၊ ထိုမြက်ခင်းသို့၊ အနုပဓဇ္ဇ၊ ဝင်၍၊
 မုစ္ဆိတာ၊ အစား၌တစ်မက်မောသော အာသာရှိကုန်သည်ဖြစ်၍၊ တောဇ
 နာနိ၊ အစာဖြစ်သောမြက်တို့ကို၊ ဘုဒ္ဓမာနာ၊ စားကုန်သည်ဖြစ်၍၊ မဒံ၊
 ယစ်ခြင်းသို့၊ အာပဇ္ဇိံ သု၊ ရောက်ကုန်၏။ မတ္တာ၊ ယစ်ကုန်သည်၊ သမာနာ၊
 ဖြစ်ကုန်သည်ရှိသော၊ ပမာဒံ၊ မေ့လျော့ခြင်းသို့၊ အာပဇ္ဇိံ သု၊ ရောက်ကုန်၏။
 ပမတ္တာ၊ မေ့လျော့ကုန်သည်၊ သမာနာ၊ ဖြစ်ကုန်သည်ရှိသော၊ နေဂါဝိကဿ၊
 မြက်ခင်းမျိုးကိုကြံသောရတ်ဆိုးသည်၊ အရတ္ထိံ နိဝါပေ၊ ဤအမည်ရှိသော
 မြက်ခင်း၌၊ ဟထာကာမကရဏီယာ၊ ငါတို့အလိုအတိုင်း ပြုအပ်ကုန်
 သည်၊ အဟေသံ၊ ဖြစ်ကုန်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝေဟိ၊ ဤသို့လျှင်၊ တေ
 ဒုတိယာပိ မိဂဓာတာ၊ ထိုနှစ်ကြိမ် မြောက်ထားသော သမင်အပေါင်းတို့
 သည်သည်၊ နေဝါဝိကဿ၊ အစာဖြစ်သောမြက်မျိုးကိုကြံသောရတ်ဆိုး၏။
 ဣဒ္ဓါနူဘာဝါ၊ ထက်မှ၊ နပရိမုတ္တိံ သု၊ မလွတ်နိုင်ကုန်ပြီ၊ မယံ၊ ငါတို့သည်၊
 နေဝါဝိကဿ၊ အစာဖြစ်သော မြက်မျိုးကိုကြံသော ရတ်ဆိုး၏။ အရံ၊ ဤ
 အမည်ရှိသော၊ နိဂတ္တံ၊ စိုက်ပျိုးအပ်သော၊ နိဝါပံ မြက်ခင်းကို၊ ဥပနိဿာယ
 မိ၍၊ အာသယံ၊ နေခြင်းကို၊ ကပ္ပေယျာမ၊ ပြုရကုန်မူကား၊ ထဗြာ၊ ထိုမြက်
 ခင်းအပ၌၊ အာသယံ၊ နေခြင်းကို၊ ကပ္ပေတွာ၊ ပြု၍၊ နေဝါဝိကဿ၊ အစာ
 ဖြစ်သောမြက်မျိုးကိုကြံသော ရတ်ဆိုးသည်၊ နိဂတ္တံ၊ စိုက်ပျိုး အပ်သော၊
 အနံ၊ ဤအမည်ရှိသော၊ နိဝါပံ၊ မြက်ခင်းသို့၊ အနုပဓဇ္ဇ၊ မဝင်ကုန်မူ၍။

အဓမ္မိတာ၊ အစာဒွိတင်မက်မောခြင်းအာသာမရှိကုန်သည်ဖြစ်၍၊ တောဇနာနိ၊ အစာဖြစ်သောမြက်တို့ကို၊ ဘုဒ္ဓိဿာမ၊ စားကုန်မှုကား၊ အနုပုပစ္စ၊ မဝင်မူ၍၊ အဓမ္မိတာ၊ အစာဒွိတင်မက်မောခြင်းအာသာမရှိကုန်သည်ဖြစ်၍၊ တောဇနာနိ၊ အစာဖြစ်သောမြက်တို့ကို၊ ဘုဒ္ဓိဿာမ၊ စားကုန်သည်ဖြစ်၍၊ မဒံ၊ ယစ်ခြင်းသို့၊ နုအာပဇ္ဇိဿာမ၊ မရောက်ပါကုန်မှုကား၊ အမတ္တာ၊ မယစ်ကုန်သည်၊ သမာနာ၊ ဖြစ်ကုန်သည်ရှိသော်၊ ပမာဒံ၊ မေ့လျော့ခြင်းသို့၊ နုအာပဇ္ဇိဿာမ၊ မရောက်ကုန်မှုကား၊ အပ္ပမတ္တာ၊ မမေ့လျော့ကုန်သည်၊ သမာနာ၊ ဖြစ်ကုန်သည်ရှိသော်၊ နေဝါရိကဿ၊ အစာဖြစ်သောမြက်မျိုးကို ကြံသော ရတ်ဆိုးသည်၊ အဓမ္မိနိဝါပေ၊ ဤအမည်ရှိသော မြက်ခင်း၌၊ ယထာကာမ ကရဏီယာ၊ ငါတို့အလိုအတိုင်း ပြုအပ် ကုန်သည်၊ နုဘဝိဿာမ၊ မဖြစ်ပါကုန်မှုကား၊ ယံနုန၊ ကောင်းထေစွ၊ ဣတိဝေံ၊ ဤသို့၊ သမစိန္တေသံ၊ အညီအညွတ်ကြံကြကုန်၏၊ တေမိဂါ၊ ထိုသမင်တို့သည်၊ နေဝါရိကဿ၊ အစာဖြစ်သော မြက်မျိုးကို ကြံသော ရတ်ဆိုးသည်၊ နိဂတ္တံ၊ စိုက်မျိုး အပ်သော၊ အမံ၊ ဤအမည်ရှိသော၊ နိဝါပံ၊ မြက်ခင်းကို၊ ဥပနိဿာယ၊ မြီ၍၊ အာသယံ၊ နေခြင်းကို၊ ကပ္ပယိံသု၊ ပြုကုန်၏၊ တတြ၊ ထိုသို့မြက်ခင်းအပါး၌၊ အာသယံ၊ နေခြင်းကို၊ ကပ္ပေတွာ၊ ပြု၍၊ နေဝါရိကဿ၊ အစာဖြစ်သောမြက်မျိုးကို ကြံသော ရတ်ဆိုးသည်၊ နိဂတ္တံ၊ စိုက်မျိုးအပ်သော၊ အမံ၊ ဤအမည်ရှိသော၊ နိဝါပံ၊ မြက်ခင်းသို့၊ အနုပုပစ္စ၊ မဝင်မူ၍၊ အဓမ္မိတာ၊ အစာဒွိတင်မက်မောခြင်း အာသာမရှိကုန်သည်ဖြစ်၍၊ တောဇနာနိ၊ အစာဖြစ်သော မြက်တို့ကို၊ ဘုဒ္ဓိံသု၊ စားကုန်၏၊ တေမိဂါ၊ ထိုသမင်တို့သည်၊ တတြ၊ ထိုမြက်ခင်းသို့၊ အနုပုပစ္စ၊ မဝင်မူ၍၊ အဓမ္မိတာ၊ အစာဒွိတင်မက်မောကုန်သည်ဖြစ်၍၊ တောဇနာနိ၊ အစာဖြစ်သောမြက်တို့ကို၊ ဘုဒ္ဓိဿာမ၊ စားကုန်သည်ဖြစ်၍၊ မဒံ၊ ယစ်ခြင်းသို့၊ နုအာပဇ္ဇိံသု၊ မရောက်ကုန်၊ အမတ္တာ၊ မယစ်ကုန်သည်၊ သမာနာ၊ ဖြစ်ကုန်သည်ရှိသော်၊ ပမာဒံ၊ မေ့လျော့ခြင်းသို့၊ နုအာပဇ္ဇိံသု၊ မရောက်ကုန်၊ အပ္ပမတ္တာ၊ မမေ့လျော့ကုန်သည်၊ သမာနာ၊ ဖြစ်ကုန်သည်ရှိသော်၊ နေဝါရိကဿ၊ အစာဖြစ်သောမြက်မျိုးကို ကြံသော ရတ်ဆိုးသည်၊ အဓမ္မိနိဝါပေ၊ ဤအမည်ရှိသောမြက်ခင်း၌၊ ယထာကာမ ကရဏီယံ၊ ငါတို့အလိုအတိုင်း ပြုအပ်ကုန်သည်၊ နုအဟေသံ၊ မဖြစ်ကုန်ကြံကွစေ၊ မရားတို့၊ တတြ၊ ထိုမြက်ခင်းအပတ် အဖို့ပြု၍ နေရာ၌၊ နေဝါရိကဿစ၊ ရတ်ဆိုးအား ထည်းကောင်း၊ နေဝါရိက ပရိဿာယစ၊ ရတ်ဆိုး ပရိသဟံအား ထည်းကောင်း၊ ဝေံသော မရိဝိထက္ကော၊ ဤသို့

သောအကြံသည်၊ အဟောသိ၊ ဖြစ်၏။ ကိံအဟောသိ၊ အဘယ်သို့ ဖြစ်
သနည်း၊ အထ၊ ထိုသို့ကြံတိုင်းစားစေကာမူ၊ တတိယာ၊ သုံးကြိမ်မြောက်
လာကုန်သော၊ ဣမေဓိဂဇာတာ၊ ဤသမင်အပေါင်းတို့သည်၊ ကေဇုဘိနော၊
သင်အပ်ပြီးသောသမင်မာယာရှိကုန်သည်၊ အဿုနာမ၊ ဖြစ်ကုန်လေတိတ
ကား၊ ဣဒ္ဓိမန္တာ၊ တန်ခိုးရှိသကဲ့သို့ကြံတိုင်းပြီးကုန်သည်၊ အဿုနာမ၊ ဖြစ်ကုန်
လေတိတကား၊ တတိယာ၊ သုံးကြိမ်မြောက်လာကုန်သော၊ ဣမေဓိဂဇာ
တာ၊ ဤသမင်အပေါင်းတို့သည်၊ ပရဇနာ၊ လူမှတပါးနတ်တို့သည်၊ အဿု
နာမ၊ ဖြစ်ကုန်ယောင်တကား၊ နိဂတ္တံ၊ ပိုက်ပျိုးအပ်သော၊ ဣမဉ္ဇိဉ္ဇိဝံ၊ ဤ
မြက်ခင်းကိုလည်း၊ ပရိတုဇ္ဇန္တိနာမ၊ သုံးဆောင်ရလေကုန်တကား၊ နေဝံ၊ ထို
တတိယ အရသမင်တို့၏၊ အာဂတိံ၊ ဝါ၊ ထာရာအရပ်ကို လည်းကောင်း၊
ဂတိံ၊ သွားရာအရပ်ကိုလည်းကောင်း၊ နဇာနာမ၊ သိလည်းမသိနိုင်ကုန်၊
မဟံ၊ ငါတို့သည်၊ နိဂတ္တံ၊ ပိုက်ပျိုးအပ်သော၊ ဣမံနိဝါပံ၊ ဤမြက်ခင်းကို၊ မဟ
တိဟိ၊ ကြီးစွာ ကုန်သော၊ ဒဏ္ဍာဝါဂုရုဟိ၊ တုံတံထောက်သော ပိုက်
တို့ဖြင့်၊ သမန္တာ၊ ထက်ဝန်းကျင်မှ၊ သပ္ပဒေဝံ၊ အလုံးစုံသော အရပ်ကို၊ အနု
ပရိဝါရေယျာမ၊ အစဉ်အတိုင်းရံကုန်မှုကား၊ ထေမိဂါ၊ ထိုသမင်တို့သည်
ယတ္ထ၊ အကြင်အရပ်၌၊ နိသိဒိတွာ၊ နေကုန်၍၊ နိဝါပံ၊ မြက်ခင်းသို့၊ ဝါဟံ၊
အမြဲစွဲလမ်းရာအရပ်သို့၊ ဂစ္ဆေယျံ၊ သွားကုန်ရာ၏၊ တတိယာနိမိဂဇာတာနံ၊
တတိယအရဖြစ်သော သမင်အပေါင်းတို့၏၊ တံအာသယံ၊ ထိုနေရာကို၊
အပ္ပေဝနာမပသေယျာမ၊ မြင်ရကုန်ငြားအံ့လည်းမသိ၊ ဣတိဝေဝံသေယပရိ
ဝိတက္ကော၊ ဤသို့သောအကြံသည်၊ အဟောသိ၊ ဖြစ်၏၊ တေ၊ ထိုရတ်ဆိုးတို့
သည်၊ နိဂတ္တံ၊ ပိုက်ပျိုးအပ်သော၊ အရံ၊ ဤအမည်ရှိသော၊ နိဝါပံ၊ မြက်ခင်းကို
မဟတိဟိ၊ ကြီးစွာ ကုန်သော၊ ဒဏ္ဍာဝါဂုရုဟိ၊ တုံတံထောက်သော
ပိုက်တို့ဖြင့်၊ သမန္တာ၊ ထက်ဝန်းကျင်မှ၊ သပ္ပဒေဝံ၊ အလုံးစုံသောအရပ်ကို၊
အနုပရိဝါရေသံ၊ အစဉ်အတိုင်းရံကုန်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ နေဝါဝိကော
စ၊ ရတ်ဆိုးသည်လည်းကောင်း၊ နေဝါဝိကပရိသာစ၊ ရတ်ဆိုး၏ ပရိသတ်
သည်လည်းကောင်း၊ ယတ္ထ၊ အကြင်အရပ်၌၊ နိသိဒိတွာ၊ နေကုန်၍၊ နိဝါပံ၊
မြက်ခင်းသို့၊ ဝါဟံ၊ အမြဲစွဲလမ်းရာအရပ်သို့၊ အာဂမံသံ၊ လာကုန်၏၊ တတိ
ယာနိမိဂဇာတာနံ၊ တတိယအရဖြစ်သောသမင်အပေါင်းတို့၏၊ တံအာသယံ
ထိုနေရာကို၊ အနုသံသု၊ မြင်လေကုန်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝေဟိ၊ ဤသို့
ပိုက်ကြီးချသဖြင့်သာလျှင်၊ တေတတိယာ၊ ဝိမိဂဇာတာ၊ ထိုတတိယအရ
ဖြစ်သောသမင်အပေါင်းတို့သည်လည်း၊ နေဝါကဿ၊ မြက်မျိုးကံကြံသော

ရုတ်ဆိုး၏။ ဣဒ္ဓါနူဘာဝါ။ ထက်မှ၊ နပရိမုတ္တိံ သု၊ မလွတ်နိုင်ကုန်၊ ဣက္ခဝေ၊
 ရဟန်းတို့၊ တဩ၊ ထိုအရပ်၌၊ စတုတ္ထမိဂဇာတာ၊ စတုတ္ထအရဖြစ်သော
 သမင်အပေါင်းတို့သည်၊ ဧဝံ၊ ဤသို့၊ သမဗိန္ဒေသံ၊ အညီအညွတ်ကြံကြကုန်
 ၏၊ ကိံ သမဗိန္ဒေသံ၊ အဘယ်သို့အညီအညွတ်ကြံကြကုန်သနည်း၊ ယေတေ
 ပဋ္ဌမာမိဂဇာတာ၊ အကြင် ရှေးဦးစွာသာသော သမင်အပေါင်းတို့သည်၊
 (ပ)၊ ဧဝံဟိ၊ ဤသို့လျှင်၊ တေပုဋ္ဌမာမိဂဇာတာ၊ ထိုရှေးဦးစွာသာသောသမင်
 အပေါင်းတို့သည်၊ နေဝါရိကဿ၊ အစာဖြစ်သော မြက်မျိုးကို ကြံသောရုတ်
 ဆိုး၏။ ဣဒ္ဓါနူဘာဝါ။ ထက်မှ၊ နပရိမုတ္တိံ သု၊ မလွတ်နိုင်ကုန်၊ ဒုတိယာ၊ ဒုတိ
 ယအရဖြစ်ကုန်သော၊ ယေဝိထေမိဂဇာတာ၊ အကြင် သမင်အပေါင်းတို့
 သည်လည်း၊ ဧဝံ၊ ဤသို့၊ သမဗိန္ဒေသံ၊ အညီအညွတ်ကြံကြကုန်၏၊ ကိံ သမ
 ဗိန္ဒေသံ၊ အဘယ်သို့အညီ အညွတ်ကြံကြကုန်သနည်း၊ ခေါ၊ စင်စစ်၊ ယေတေ
 ပဋ္ဌမာမိဂဇာတာ၊ အကြင်ရှေးဦးစွာသာသောသမင်အပေါင်းတို့သည်၊ (ပ)။
 ဧဝံဟိ၊ ဤသို့လျှင်၊ တေပုဋ္ဌမာမိဂဇာတာ၊ ထိုရှေးဦးစွာသာသောသမင်အ
 ပေါင်းတို့သည်၊ နေဝါရိကဿ၊ အစာဖြစ်သော မြက်မျိုးကို ကြံသောရုတ်
 ဆိုး၏။ ဣဒ္ဓါနူဘာဝါ။ ထက်မှ၊ နပရိမုတ္တိံ သု၊ မလွတ်နိုင်ကုန်၊ ယံနုနုယဒိ၊
 အကယ်၍၊ မယံ၊ ငါတို့သည်၊ (ပ)၊ ဧဝံဟိ၊ ဤသို့လျှင်၊ တေဒုတိယာမိဂဇာ
 တာ၊ ထိုဒုတိယအရဖြစ်သောသမင်တို့သည်လည်း၊ နေဝါရိကဿ၊ အစာ
 ဖြစ်သောမြက်မျိုးကိုကြံသောရုတ်ဆိုး၏။ ဣဒ္ဓါနူဘာဝါ။ ထက်မှ၊ နပရိမုတ္တိံ သု
 မလွတ်နိုင်ကုန်၊ ယေဝိထေတတိယာမိဂဇာတာ၊ အကြင်တတိယအရဖြစ်
 သောသမင် အပေါင်းတို့သည်လည်း၊ ဧဝံ၊ ဤသို့၊ သမဗိန္ဒေသံ၊ အညီအ
 ညွတ်ကြံကြကုန်၏။ ကိံ သမဗိန္ဒေသံ၊ အဘယ်သို့အညီအညွတ် ကြံကြကုန်
 သနည်း၊ ခေါ၊ စင်စစ်၊ ယေတေပဋ္ဌမာမိဂဇာတာ၊ အကြင်ရှေးဦး စွာသာသော
 သမင်အပေါင်းတို့သည်၊ (ပ)။ ဧဝံဟိ၊ ဤသို့လျှင်၊ တေပဋ္ဌမာမိဂဇာတာ၊ ထို
 ရှေးဦးစွာသာသောသမင်အပေါင်းတို့သည်၊ နေဝါရိကဿ၊ အစာဖြစ်သော
 မြက်မျိုးကိုကြံသောရုတ်ဆိုး၏။ ဣဒ္ဓါနူဘာဝါ။ ထက်မှ၊ နပရိမုတ္တိံ သု၊ မလွတ်
 နိုင်ကုန်၊ ဒုတိယာ၊ ဒုတိယအရဖြစ်သော၊ ယေဝိထေမိဂဇာတာ၊ အကြင်
 သမင်အပေါင်းတို့သည်၊ ဧဝံ၊ ဤသို့၊ သမဗိန္ဒေသံ၊ အညီအညွတ်
 ကြံကြကုန်၏။ ကိံ သမဗိန္ဒေသံ၊ အဘယ်သို့အညီအညွတ် ကြံကြကုန်သ
 နည်း၊ ခေါ၊ စင်စစ်၊ ယေတေပဋ္ဌမာမိဂဇာတာ၊ အကြင်ရှေးဦးစွာသာသော
 သမင်အပေါင်းတို့သည်၊ (ပ)။ ဧဝံဟိ၊ ဤသို့လျှင်၊ တေပဋ္ဌမာမိဂဇာတာ၊ ထို
 ရှေးဦးစွာသာသောသမင်အပေါင်းတို့သည်၊ နေဝါရိကဿ၊ အစာဖြစ်သော

မြက်မျိုးကိုကြံသောရတ်ဆိုး၏၊ ဣဒ္ဓါနူဘာဝါ၊ ထက်မှ၊ နပရိရတ္တိံ သု၊ မလ္လုတ
 နိုင်ကုန်(ပ)၊ ဧဝံဟံ၊ ဤသို့လျှင်၊ ဒုတိယာ၊ နှစ်ကြိမ်မြောက်သာ ကုန်သော၊
 တေမိဂဇာတာ၊ ထိုသမင်အပေါင်းတို့သည်၊ နေဝါဝိကဿ၊ အစာဖြစ်သော
 မြက်မျိုးကိုကြံသောရတ်ဆိုး၏၊ ဣဒ္ဓါနူဘာဝါ၊ ထက်မှ၊ နပရိရတ္တိံ သု၊ မလ္လုတ
 နိုင်ကုန်၊ မယံ၊ ငါတို့သည်၊ နေဝါဝိကဿ၊ အစာဖြစ်သော မြက်မျိုးကိုကြံ
 သောရတ်ဆိုးသည်၊ နိဂတ္တံ၊ ပိုက်ပျိုးအပ်သော၊ အမံ၊ ဤအမည်ရှိသော၊ နိဝါ
 ပံ၊ မြက်ခင်းကို၊ ဥပနိဿာယ၊ ဖြစ်၍၊ အာသယံ၊ နေခြင်းကို၊ ကပ္ပေယျာမ၊ ပြုရ
 ကုန်မူကား၊ တဏှိ၊ ထိုမြက်ခင်းအပ၌၊ အာသယံ၊ နေခြင်းကို၊ ကပ္ပေယျာ၊
 ပြုပြီး၍၊ နေဝါဝိကဿ၊ အစာဖြစ်သော မြက်မျိုးကိုကြံသော ရတ်ဆိုးသည်၊
 နိဂတ္တံ၊ ပိုက်ပျိုးအပ်သော၊ အမံ၊ အမည်ရှိသော၊ နိဝါပံ၊ မြက်ခင်းကို၊ အနုပ
 ခစ္ဆ၊ မဝင်မူ၍၊ အရတ္တိတာ၊ အစာ၌မထပ်မက်မောကုန်သည်ဖြစ်၍၊ ဘောဇ
 နာနိ၊ အစာဖြစ်သောမြက်တို့ကို၊ ဘုဇ္ဇိဿာမ၊ စားရကုန်မူကား၊ အနုပခစ္ဆ၊
 မဝင်မူ၍၊ အရတ္တိတာ၊ အစာ၌မထပ်မက်မောကုန်သည်ဖြစ်၍၊ ဘောဇနာနိ
 အစာဖြစ်သောမြက်တို့ကို၊ ဘုဇ္ဇမာနာ၊ စားကုန်သည်ဖြစ်၍၊ မဒံ၊ ယစ်ခြင်းသို့။
 နအာပဇ္ဇိဿာမ၊ မရောက်ရကုန်မူကား၊ အမတ္တာ၊ မယစ်ကုန်သည်၊ သမာ
 နာ၊ ဖြစ်ကုန်သည် ရှိသော်၊ ပမာဒံ၊ မေ့ထော့ခြင်းသို့။ နအာပဇ္ဇိဿာမ၊
 မရောက်ရကုန်မူကား၊ အပ္ပမတ္တာ၊ မမေ့ထော့ကုန်သည်၊ သမာနာ၊ ဖြစ်ကုန်
 သည်ရှိသော်၊ နေဝါဝိကဿ၊ အစာဖြစ်သောမြက်မျိုးကို ကြံသောရတ်ဆိုး
 သည်၊ အရတ္တိ နိဝါပေ၊ ဤအမည်ရှိသောမြက်ခင်း၌၊ ယထာဓာမကရဏီ
 ယာ၊ အလိုအတိုင်းပြုအပ်ကုန်သည်၊ နဘဝိဿာမ၊ မဖြစ်ပါကုန်မူကား၊ ယံနု
 န၊ ကောင်းလေစွ၊ ဣတိ၊ ဤသို့၊ သမပိန္နဲသံ၊ အညီအညွတ် ကြံကြကုန်
 ၏၊ တေမိဂါ၊ ထိုသမင်တို့သည်၊ နေဝါဝိကဿ၊ အစာဖြစ်သောမြက်မျိုးကို
 ကြံသောရတ်ဆိုးသည်၊ နိဂတ္တံ၊ ပိုက်ပျိုးအပ်သော၊ အမံ၊ ဤအမည်ရှိသော၊
 နိဝါပံ၊ မြက်ခင်းကို၊ ဥပနိဿာယ၊ ဖြစ်၍၊ အာသယံ၊ နေခြင်းကို၊ ကပ္ပယိံ သု၊
 ပြုကုန်၏၊ တဏှိ၊ ထိုမြက်ခင်းအပ၌၊ အာသယံ၊ နေခြင်းကို၊ ကပ္ပေယျာ၊ ပြု၍၊
 နေဝါဝိကဿ၊ အစာဖြစ်သော မြက်မျိုးကိုကြံသောရတ်ဆိုးသည်၊ နိဂတ္တံ၊
 ပိုက်ပျိုးအပ်သော၊ အမံ၊ ဤအမည်ရှိသော၊ နိဝါပံ၊ မြက်ခင်းကို၊ အနုပခစ္ဆ၊ မ
 ဝင်မူ၍၊ အရတ္တိတာ၊ အစာ၌မထပ်မက်မောကုန်သည်ဖြစ်၍၊ ဘောဇနာနိ၊ အ
 စာဖြစ်သောမြက်တို့ကို၊ ဘုဇ္ဇိံ သု၊ စားကုန်၏၊ တေမိဂါ၊ ထိုသမင်တို့သည်၊
 တတ္ထ၊ ထိုမြက်ခင်းသို့၊ အနုပခစ္ဆ၊ မဝင်မူ၍၊ အရတ္တိတာ၊ အစာ၌ မထပ်
 မက် မောကုန်သည် ဖြစ်၍၊ ဘောဇနာနိ၊ အစာ ဖြစ်သော မြက်တို့ကို၊

တုဇ္ဇမာနာ၊ စားကုန်သည်ဖြစ်၍၊ မဒံ၊ ယစ်ခြင်းသို့၊ နအာပဇ္ဇိံ သူ၊ မရောက်
ကုန်၊ အမတ္တာ၊ မယစ်ကုန်သည်၊ သမနာ၊ ဖြစ်ကုန်သည်ရှိသော်၊ ပမာဒံ၊
မေ့လျော့ခြင်းသို့၊ နအာပဇ္ဇိံ သူ၊ မရောက်ကုန်၊ အပ္ပမတ္တာ၊ မမေ့လျော့ကုန်
သည်။ သမဝနာ၊ ဖြစ်ကုန်သည် ရှိသော်၊ နေဝါဝိကဿ၊ အစာ ဖြစ်သော
မြက်ပျိုးကြသောရတ်ဆိုးသည်၊ အရတ္ထိံ နိဝါပေ၊ ဤအမည်ရှိသော မြက်
ခင်း၌၊ ယထာကာမ ကရဏီယာ၊ အလိုအတိုင်း ပြုအပ်ကုန်သည်။ နအ
ဟောသုံ၊ မဖြစ်ကုန်၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ထကြ၊ ထိုမြက်ခင်းအပါးကိုအဖွဲ့
ပြု၍နေရာ၏၊ နေဝါဝိကဿစ၊ ရတ်ဆိုးအားလည်းကောင်း၊ နေဝါဝိကပရိ
သာယစ၊ ရတ်ဆိုး ပရိသတ်အား လည်းကောင်း၊ ဇေတံ ဇေသော ပရိ
ဝိတက္ကော၊ ဤသို့သော အကြံသည်။ အဟောသိ၊ ဖြစ်၏၊ နိဝါပေ၊ အဟောသိ၊
အဘယ်သို့ ဖြစ်သနည်း၊ အထ၊ ထိုသို့ကြံတိုင်း စားစေကာမူ၊ ထတိယာ၊
သုံးကြိမ်မြောက် ထာကုန်သော၊ ဣမေဓိဂဇာတာ၊ ဤသမင် အပေါင်းတို့
သည်၊ ကေဠု၊ ဘိနော၊ သင်အပ်ပြီးသောသမင်မာယာရှိကုန်သည်။ အဿုနာ
မ၊ ဖြစ်လေကုန်တိတကား၊ ဣဒ္ဓိမန္တာ၊ တန်ခိုးရှိသကဲ့သို့ကြံတိုင်းပြီးကုန်သည်။
အဿုနာမ၊ ဖြစ်လေကုန်တိတကား၊ တတိယာ၊ သုံးကြိမ်မြောက် ထာကုန်
သော၊ ဣမေဓိဂဇာတာ၊ ဤသမင်အပေါင်းတို့သည်။ ပရဇနာ၊ လူမှတပါး
နတ်တို့သည်။ အဿုနာမ၊ ဖြစ်ကုန်ယောင်တကား၊ နိဂတ္တံ၊ စိုက်ပျိုးအပ်
သော၊ ဣမဂ္ဂိနိဝါပံ၊ ဤမြက်ခင်းကိုလည်း၊ ပရိတုဇ္ဇန္တိနာမ၊ သုံးဆောင်ရလေ
ကုန်၏တကား၊ နေသံ၊ ထိုတတိယအရသမင်တို့၏၊ အာဂတိံ ဝါ၊ လာရာ
အရပ်ကိုလည်းကောင်း၊ ဂတိံ ဝါ၊ သွားရာအရပ်ကိုလည်းကောင်း၊ နဇာနာ
မ၊ သိလည်းမသိနိုင်ကုန်၊ မယံ၊ ငါတို့သည်။ နိဂတ္တံ၊ စိုက်ပျိုးအပ်သော၊ ဣမံ
နိဝါပံ၊ ဤမြက်ခင်းကို၊ မဟတိယံ၊ ကြီးစွာကုန်သော၊ ဒဗ္ဗောဝါဂုရာဟိ၊
ထုံတံထောက်သော ပိုက်တို့ဖြင့်။ သမန္တာ၊ ထက်ဝန်းကျင်မှ၊ သပ္ပဒေဝံ၊
အလုံးစုံသောအရပ်ကို၊ အနုပရိဝါဂေယျာမ၊ အစဉ်အတိုင်းရံရကုန်မှုကား၊
ထေမိဂါ၊ ထိုသမင်တို့သည်။ ယတ္ထ၊ အကြင်အရပ်၌၊ နိဝိဒိတွာ၊ နေ၍၊ နိဝါပံ၊
မြက်ခင်းသို့။ ဂါဟိ၊ အမြဲစွဲလမ်းရာအရပ်သို့။ ဂစ္ဆေယျံ၊ သွားကုန်ရာ၏။
တတိယာနံ၊ ဓိဂဇာတာနံ၊ တတိယအရသမင်အပေါင်းတို့၏၊ တံအာသယံ၊
ထိုနေရာကို၊ အပ္ပေဝနာမပံသေယျာမ၊ မြင်ရကုန်ငြားအံ့လည်းမထိ၊ ဣတိ
ဇေတံဇေသော ပရိဝိတက္ကော၊ ဤသို့သော အကြံသည်။ အဟောသိ၊ ဖြစ်၏။
ဝိန္ဒေတွာ၊ ကြံ၍၊ ထေ၊ ထိုရတ်ဆိုးတို့သည်။ နိဂတ္တံ၊ စိုက်ပျိုးအပ်သော၊ အရံ၊
ဤအမည်ရှိသော၊ နိဝါပံ၊ မြက်ခင်းကို၊ မဟတိယံ၊ ကြီးစွာကုန်သော၊ ဒဗ္ဗော

ဝါဂုဏ်တို့၊ ထုံထုံထောက်ထောက်သော ပိုက်တို့ဖြင့်၊ သမန္တာ၊ ထက်ဝန်းကျင်မှ၊ သပ္ပဒေသံ၊ အသုံးစုံသောအရပ်ကို၊ အနုပရိဝါရေသံ၊ အစဉ်အတိုင်းရံကုန်၏။ ဘိက္ခုဝေ၊ ရဟန်းတို့၊ နေဝါရိကောစ၊ ရုတ်ဆိုးသည်လည်းကောင်း၊ နေဝါရိကပရိသာစ၊ ရုတ်ဆိုး၏ပရိသတ်သည်လည်းကောင်း၊ ယတ္ထ၊ အကြင်အရပ်၌၊ နိဿိဒိတွံ၊ နေ၍၊ နိဝါပံ၊ မြက်ခင်းသို့၊ ဂါဟံ၊ အမြဲစွဲလမ်းရာအရပ်သို့၊ အာဂမံသု၊ သာကုန်၏။ တတိယာနံ၊ မိဂဇာတာနံ၊ တတိယ အရဖြစ်သောသမင်အပေါင်းတို့၏၊ တံအာသယံ၊ ထိုနေရာကို၊ အဗ္ဗသံသု၊ မြင်လေကုန်၏။ ဧဝံဟိ၊ ဤသို့ပုဂံကြီးချသဖြင့်သာလျှင်၊ ဧတတတိယာမိဂဇာတာ၊ ထိုတတိယအရဖြစ်သောသမင်အပေါင်းတို့သည်။ နေဝါရိကဿ၊ အစာဖြစ်သောမြက်မျိုးကိုကြီးသာရုတ်ဆိုး၏၊ ဣဒ္ဓါနူသာဝါ၊ လက်မှ၊ နပရိရစ္စိံသု၊ မလွတ်နိုင်ကုန်၊ မယံ၊ ငါတို့သည်၊ ယတ္ထ၊ အကြင်အရပ်၌၊ နေဝါရိကဿစ၊ ရုတ်ဆိုး၏လည်းကောင်း၊ နေဝါရိကပရိသာယစ၊ ရုတ်ဆိုးပရိသတ်၏လည်းကောင်း၊ အဂတိအဝိသာယော၊ သွားရာထာရာအရပ်မဟုတ်၊ တတြ၊ ထိုရုတ်ဆိုးမရောက်ရာအရပ်၌၊ မယံ၊ ငါတို့သည်။ အာသယံ၊ နေခြင်းကို၊ ကပ္ပေယျာမ၊ ပြုရပါကုန်မူကား။ တတြ၊ ထိုရုတ်ဆိုး မရောက်ရာ အရပ်၌၊ အာသယံ၊ နေခြင်းကို၊ ကပ္ပေတွာ၊ ပြု၍၊ နေဝါရိကဿ၊ အစာဖြစ်သောမြက်မျိုးကိုကြီးသာရုတ်ဆိုးသည်၊ နိဂုတ္တံ၊ ပိုက်ပျိုးအပ်သော၊ အရံ၊ ဤအမည်ရှိသော၊ နိဝါပံ၊ မြက်ခင်းကို၊ အနုနု၊ ခန္ဓာမဝင်မူ၍၊ အရစ္စိတာ၊ အစာ၌တပ်မက်မောခြင်းအာသာမရှိကုန်သည်ဖြစ်၍၊ ဘောဇနာနိ၊ အစာဖြစ်သောမြက်တို့ကို၊ ဟုဒ္ဓိသာမ၊ စားရပါကုန်မူကား၊ ဧဝေမိဂါ၊ ထိုသမင်တို့သည်၊ ယတ္ထ၊ မြက်ခင်းသို့၊ အနုနု၊ ခန္ဓာမဝင်မူ၍၊ အရစ္စိတာ၊ အစာ၌တပ်မက်မောခြင်းအာသာမရှိကုန်သည်ဖြစ်၍၊ ဘောဇနာနိ၊ အစာဖြစ်သောမြက်တို့ကို၊ ဟုဒ္ဓမာနာ၊ စားကုန်သည်ဖြစ်၍၊ မဒံ၊ ယစ်ခြင်းသို့၊ နအာပဗ္ဗိံသာမ၊ မရောက်ပါကုန်မူကား။ အမတ္တာ၊ မယစ်ကုန်သည်၊ သမာနာ၊ ဖြစ်ကုန်သည်ရှိသော်၊ ပမာဒံ၊ မေ့လျော့ခြင်းသို့၊ နအာပဗ္ဗိံသာမ၊ မရောက်ပါကုန်မူကား။ အပ္ပမတ္တာ၊ မမေ့လျော့ကုန်သည်၊ သမာနာ၊ ဖြစ်ကုန်သည်ရှိသော်၊ နေဝါရိကဿ၊ အစာဖြစ်သော မြက်မျိုးကိုကြီးသောရုတ်ဆိုးသည်၊ အရတ္ထိံ၊ ဤအမည်ရှိသော၊ နိဝါပေ၊ မြက်ခင်း၌၊ ယထာကာမံကဇကီယာ၊ အလိုအတိုင်းပြုအပ်ကုန်သည်။ နာဘိသာမ၊ မဖြစ်ပါကုန်မူကား။ ယံနုနု၊ ကောင်းလေစွ၊ ဣတိထေသော ပရိပိတက္ကော၊ ဤထိုသောအကြံသည်။ အဟောသိ၊ ဖြစ်၏။ ထေမိဂါ၊ ထိုသမင်တို့သည်၊ ယတ္ထ၊ အကြင်အရပ်၌၊ နေဝါရိကဿစ၊ ရုတ်ဆိုး၏ လည်းကောင်း၊ နေဝါရိက

ပရိသာယစ၊ ရုတ်ဆိုးပရိသတ်၏ လည်းကောင်း၊ အဂတိအဝိသယော၊
 သွားရာသာရာအရပ်မဟုတ်သည်။ ဘာတိ၊ ဖြစ်၏၊ တတြ၊ တိုအရပ်၌၊ အာသ
 ယံ၊ နေခြင်းကို၊ ကပ္ပယိံ သု၊ ပြုကုန်၏၊ တတြ၊ ထိုအရပ်၌၊ အာသယံ၊ နေခြင်း
 ကို၊ ကပ္ပေတွာ၊ ပြု၍၊ နေဝါဝိကဿ၊ အစာဖြစ်သော မြက်မျိုးကိုကြံသော
 ရုတ်ဆိုးသည်၊ နိဂတ္တံ၊ စိုက်ပျိုးအပ်သော၊ အရံ၊ ဤအမည်ရှိသော၊ နိဝါပံ၊
 မြက်ခင်းကို၊ အနုပုဗ္ဗမဝင်မူ၍၊ အမုတ္တိတာ၊ အစာ၌ထပ်မက်မောခြင်း
 အာသံမရှိကုန်သည်ဖြစ်၍၊ ဘောဇနာနိ၊ အစာဖြစ်သောမြက်တို့ကို၊ ဘုဇ္ဇိံ
 သု၊ စားကုန်၏၊ ဝေဓိဂါ၊ ထိုသမင်တို့သည်၊ တတ္ထ၊ ထိုမြက်ခင်းသို့၊ အနုပု
 ဗ္ဗမဝင်မူ၍၊ အမုတ္တိကာ၊ အစာ၌ထပ်မက်မောခြင်း အာသာမရှိကုန်
 သည်ဖြစ်၍၊ ဘောဇနာနိ၊ အစာဖြစ်သောမြက်တို့ကို၊ ဘုဇ္ဇမာနာ၊ စားကုန်
 သည်ဖြစ်၍၊ မဒံ၊ ယစ်ခြင်းသို့၊ နုအာပဇ္ဇိံ သု၊ မရောက်ကုန်၊ အမတ္တာ၊ မယစ်
 ကုန်သည်၊ သမာနာ၊ ဖြစ်ကုန်သည်ရှိသော်၊ ပမာဒံ၊ မေ့လျော့ခြင်းသို့၊ နုအာ
 ပဇ္ဇိံ သု၊ မရောက်ကုန်၊ အပ္ပမတ္တာ၊ မမေ့လျော့ကုန်သည်၊ သမာနာ၊ ဖြစ်ကုန်
 သည်ရှိသော်၊ နေဝါဝိကဿ၊ အစာဖြစ်သောမြက်မျိုးကို ကြံသောရုတ်ဆိုး၏
 အရလွှံ၊ ဤအမည်ရှိသော၊ နိဝါပေ၊ မြက်ခင်း၌၊ ယထာ၊ ဤမကရဏီယာ၊
 အလိုအတိုင်းပြုအပ်ကုန်သည်၊ နုအဟောသံ၊ မဖြစ်ကုန်၊ တတြ၊ ထိုမြက်ခင်း
 အပကိုအဖိုပြု၍ခနုရာ၌၊ ဘိက္ခဝေ၊ ရဟန်းတို့၊ နေဝါဝိကဿစ၊ ရုတ်ဆိုးအား
 ထည်းကောင်း၊ နေဝါဝိကပရိသာယစ၊ ရုတ်ဆိုးပရိသတ်အားထည်းကောင်း
 ဧဝံဧသောပရိဝိတက္ကော၊ ဤသို့သောကြံသည်၊ အဟောသံ၊ ဖြစ်၏၊ ကိံ
 အဟောသံ၊ အဘယ်သို့ဖြစ်သနည်း၊ အထ၊ ထိုသို့ကြံတိုင်း စားစေကာမူ၊
 စတုတ္ထာ၊ စတုတ္ထအရဖြစ်ကုန်သော၊ ဣမေဓိဂဇာတာ၊ ဤသမင်အပေါင်း
 တို့သည်၊ သဗ္ဗာ၊ စဉ်လဲကုန်သည်၊ ဧကဗျုဘိနော၊ သင်အပ်ပြီးသောသမင်
 မာယာရှိကုန်သည်၊ အဿုနာမ၊ ဖြစ်လေကုန်ဘိတကား၊ ဣဒ္ဓိမန္တာ၊ တန်ခိုး
 ရှိသနဲ့သို့ ကြံတိုင်း ပြီးကုန်သည်၊ အဿုနာမ၊ ဖြစ်လေကုန် ဘိတကား၊
 စတုတ္ထာ၊ စတုတ္ထအရဖြစ်ကုန်သော၊ ဣမေဓိဂဇာတာ၊ ဤသမင်အပေါင်းတို့
 သည်၊ ပရဇနာ၊ လူမှထပါးနတ်တို့သည်၊ အဿုနာမ၊ ဖြစ်ကုန်ယောင်တကား
 နိဂတ္တံ၊ စိုက်ပျိုးအပ်သော၊ ဣမဉ္ဇနိဝါပံ၊ ဤမြက်ခင်းကိုထည်း၊ ပရိတုဇ္ဇန္တိ
 နာမ၊ သုံးဆောင်ရလေကုန်၏တကား၊ နေသံ၊ ထိုစတုတ္ထအရဖြစ်သောသမင်
 တို့၏အဂတိံ ဝါ၊ သာရာအရပ်ကိုလည်းကောင်း၊ ဂတိံ ဝါ၊ သွားရာအရပ်
 ကိုလည်းကောင်း၊ နုစာနာမ၊ သိလည်းမသိနိုင်ကုန်၊ ယံနုနယဒိ၊ အကယ်
 ၍၊ မယံ၊ ငါတို့သည်၊ နိဂတ္တံ၊ စိုက်ပျိုးအပ်သော၊ ဣမံနိဝါပံ၊ ဤမြက်ခင်းကို၊

(၂၁၁)

မဟာတီဟိ။ ကြီးစွာ ကုန်သော၊ ဒဏ္ဍဝါ ဂုဏဟိ။ ထုံထုံ ထောက်သော
 ပိုက်တို့ဖြင့်၊ သမန္တာ၊ ထက်ဝန်းကျင်မှ၊ သပ္ပဒေသံ၊ အလုံးစုံသော အရပ်ကို၊
 အနုပရိဝါရေယျာမ၊ အစဉ်အတိုင်း ရံကုန်မှုကား၊ တေမိဂါ၊ ထိုသမင်တို့
 သည်၊ ယတ္ထ၊ အကြင်အရပ်၌၊ နိသိဒိတွာ၊ နေ၍၊ နိဝါပံ၊ မြက်ခင်းသို့၊ ဂါဟံ၊
 အမြဲစွဲတမ်းရာအရပ်သို့၊ ဂစ္ဆေယျု၊ သွားကုန်ရာ၏။ စတုတ္ထာနံမိဂဇာတာနံ၊
 စတုတ္ထ အရဖြစ်သော သမင် အပေါင်းတို့၏။ တံအာသယံ၊ ထိုနေရာကို၊
 အပ္ပေဝနာမ ပသေယျာမ၊ မြင်ရကုန်ငြားအံ့လည်းမထိ၊ ဣတိထေံသော
 ပရိပိတက္ကော၊ ဤသို့သော အကြံသည်၊ အဟောသိ၊ ဖြစ်၏။ စိန္တေတွာ၊
 ကြံပြီး၍၊ တေ၊ ထိုရတ်ဆိုး တို့သည်။ နိဂတ္တံ၊ စိက်ပျိုးအပ်သော၊ အမံ၊
 ဤအမည် ရှိသော၊ နိဝါပံ၊ မြက်ခင်းကို၊ မဟာတီဟိ။ ကြီးစွာ ကုန်သော၊
 ဒဏ္ဍဝါ ဂုဏဟိ။ ထုံထုံထောက်သော ပိုက်တို့ဖြင့်၊ သမန္တာ၊ ထက်ဝန်း
 ကျင်မှ၊ သပ္ပဒေသံ၊ အလုံးစုံသော အရပ်ကို၊ အနုပရိဝါရေယျံ၊ အစဉ်အတိုင်း
 ရံကုန်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ နေဝါရိကောစ၊ ရတ်ဆိုးသည်လည်းကောင်း။
 နေဝါရိကပရိသာစ၊ ရတ်ဆိုးပရိသတ်သည် လည်းကောင်း၊ တေမိဂါ၊ ထို
 သမင်တို့သည်၊ ဂါဟံ၊ အမြဲစွဲလမ်းရာဖြစ်သော၊ ယတ္ထ၊ အကြင်အရပ်သို့၊
 ဂစ္ဆေယျု၊ သွားကုန်ရာ၏။ စတုတ္ထာနံမိဂဇာတာနံ၊ စတုတ္ထအရဖြစ်သော
 သမင်အပေါင်းတို့၏။ တံအာသယံ၊ နေရာကို၊ နေဝခေါအဒ္ဓသံသု၊ မမြင်နိုင်
 ကုန်၊ ဘိက္ခဝေ၊ ရဟန်းတို့၊ တကြ၊ ထိုအရပ်၌၊ နေဝါရိကဿုစ၊ ရတ်ဆိုးအား
 လည်းကောင်း၊ နေဝါရိကပရိသာယစ၊ ရတ်ဆိုး၏ပရိသတ် အားလည်း
 ကောင်း၊ ထေံသောပရိပိတက္ကော၊ ဤသို့သောအကြံသည်၊ အဟောသိ။
 ဖြစ်၏။ ကိံအဟောသိ၊ အဘယ်သို့ဖြစ်သနည်း၊ မယံ၊ ငါတို့သည်၊ ခေါ၊ စင်
 စစ်။ စတုတ္ထေမိဂဇာတေ၊ လေးခုမြောက်လာသော သမင်အပေါင်းတို့ကို၊
 သစေစာဇေယျာမ၊ အကယ်၍လို့ လပြုကုန်သည်ဖြစ်အံ့၊ စဗ္ဗိတာ၊ ငါတို့လို့
 လပြုအပ်ကုန်သော၊ တေ၊ ထိုစတုတ္ထအရဖြစ်သော သမင်တို့သည်၊ အညေ၊
 ထိုထက်ဝေးသော အရပ်၌ နေသော လမင်တို့ကို၊ စာဗ္ဗိသာန္တိ၊ လို၊ လပြုကုန်
 လတ္တံ၊ စာဗ္ဗိတာ၊ စတုတ္ထသမင်တို့သည်လို့ လပြုအပ်ကုန်သော၊ တေ၊ ထိုဝေး
 သော အရပ်၌ နေသော သမင်အပေါင်းတို့သည်။ အညေ၊ ထိုထက်ဝေးသော
 ထုပါးသော အရပ်၌ နေသော သမင်အပေါင်းတို့ကို၊ စာဗ္ဗိသာန္တိ၊ လို၊ လပြုကုန်
 လတ္တံ၊ ဧံဣမိနာကမေန၊ ဤသို့ဆက်ကာဆက်ကာလို့ လပြုကြလာသော
 အစဉ်ဖြင့်၊ နိဂတ္တံ၊ စိက်ပျိုးအပ်သော၊ ဣမံနိဝါပံ၊ ဤငါတို့မြက်ခင်းကို၊ သဗ္ဗ
 သောသဗ္ဗေ၊ အလုံးစုံကုန်သော၊ မိဂဇာတာ၊ သမင်အပေါင်းတို့သည်။ ပရိ

ရဗ္ဗိဿန္တိ၊ စွံနုပဏ်ကုန်လတ္တံ၊ မယံ၊ ငါတို့သည်။ စတုတ္ထမိဂဇာတေ၊ လေး
 ကြိမ်မြောက်သာသောသမင်အပေါင်းတို့ကို၊ အဇ္ဈ၊ ပေက္ခေယျာမ၊ လျစ်လျူ
 သာရှု၍၊ နရကုန်မူကား၊ ယံနုန၊ ကောင်းထေ့စွါ၊ အုတ်ထေ့သောပရိပိတက္ကော၊
 ဤသို့သောအကြံသည်၊ အဟောသိ၊ ဖြစ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ခေါ၊ စင်စစ်
 နေဝါရိကော၊ မုတ်ဆိုးသည်လည်းကောင်း၊ နေဝါရိကပရိသာ၊ မုတ်ဆိုး
 ၏ပရိသတ် သည်လည်းကောင်း။ စတုတ္ထမိဂဇာတေ၊ စတုတ္ထအရဖြစ်
 သောသမင်အပေါင်းတို့ကို၊ အဇ္ဈ၊ ပေက္ခိံ သု၊ လျစ်လျူရှုကုန်၏၊ ဘိက္ခဝေ၊
 ရဟန်းတို့၊ ဧဝံဟိ၊ ဤသို့လျှင်။ စတုတ္ထမိဂဇာတာ၊ စတုတ္ထအရဖြစ်သော
 သမင်အပေါင်းတို့သည်၊ နေဝါရိကုတ္တု၊ မုတ်ဆိုး၏၊ ဣဒ္ဓါ၊ နုဘာဝါ၊ လက်မှ၊
 ပရိရတ္ထိံ သု၊ လွတ်ထေ့ကုန်ပြီ၊ ဘိက္ခဝေ၊ ရဟန်းတို့၊ အတ္ထဿ၊ အနက်ကို၊
 ဝိညာပနာယ၊ သိစေခြင်းငှါ။ အယံဥပမာ၊ ဤသို့သောဥပမာကို၊ ကတာ၊
 ဟောအပ်ပြီ၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဧတ္ထ၊ ဤဥပမာ၌၊ အယံစေတ၊ ဤဆိုလတ္တံ့
 သည်ကား။ အတ္ထော၊ အနက်တည်း။ ဘိက္ခဝေ၊ ရဟန်းတို့၊ နိဝါပေတိ၊ ဝိထေ
 နာမံ၊ နိဝါပဟူသောဤအမည်သည်၊ ပဉ္စန္ဒံ၊ ငါးပါးကုန်သော၊ ကာမဂုဏာနံ၊
 ကာမဂုဏ်တို့၏၊ အမိဝစနံ၊ အမည်တည်း။ ဘိက္ခဝေ၊ ရဟန်းတို့၊ နေဝါရိ
 ကော၊ ဝိထေနာမံ၊ နေဝါရိကော ဟူသောဤအမည်သည်၊ ပါရိမာတော၊
 မကောင်းသောနှလုံးအကြံရှိသော၊ မာရဿ၊ မာရ်မင်း၏၊ အမိဝစနံ၊ အမည်
 တည်း။ ဘိက္ခဝေ၊ ရဟန်းတို့၊ နေဝါရိကပရိသာ၊ ဝိထေနာမံ၊ နေဝါရိကပရိ
 သာဟူသောဤအမည်သည်၊ မာရပရိသာယ၊ မာရ်မင်းပရိသတ်၏၊ အမိဝ
 စနံ၊ အမည်တည်း။ ဘိက္ခဝေ၊ ရဟန်းတို့၊ မိဂဇာတာ၊ ဝိထေနာမံ၊ မိဂဇာတာ
 ဟူသောဤအမည်သည်၊ သမုဏဗြာဟ္မဏာနံ၊ ရဟန်းပုဏ္ဏားတို့၏၊ အမိဝ
 စနံ၊ အမည်တည်း။ ဘိက္ခဝေ၊ ရဟန်းတို့၊ တထြ၊ ထိုရဟန်းပုဏ္ဏားအရ
 တို့တွင်၊ ပဌမာသမဏဗြာဟ္မဏာ၊ ရှေးဦးစွာသောရဟန်းပုဏ္ဏားတို့သည်၊
 မာရဿ၊ မုတ်ဆိုးနှင့်တူသောမာရ်မင်း၏၊ အရံ၊ ဤအမည်ရှိသော၊ နိဂုတ္တံ။
 မြက်မျိုးစေ့ကိုကြည့်သည်နှင့်တူသော၊ နိဝါပံ၊ ကာမဂုဏ်တည်းဟူသောမြက်
 ခင်းကို၊ အနုပခန္ဓ၊ အာရုံပြု၍၊ ရုက္ခိတာ၊ တပ်မက်မောကုန်သည်ဖြစ်၍၊
 ဘောဇနာနိသု၊ ဆောင်အပ်ယောမြက်နှင့်တူကုန်သော၊ အမုနိ၊ ဤအမည်ရှိ
 ကုန်သော၊ လောကာမိဿာနိ၊ လူတို့သည်သုံးသပ်အပ်သောတဏှာအာရုံ
 တို့ကိုလည်း၊ ပရိဘုဒ္ဓိံ သု၊ သုံးဆောင်ကုန်၏၊ တေ၊ ထိုရဟန်းပုဏ္ဏားတို့
 သည်၊ တတ္ထ၊ ထိုကာမဂုဏ်၌၊ အနုပခန္ဓ၊ အာရုံပြု၍၊ ရုက္ခိတာ၊ တပ်မက်မော
 ကုန်သည်ဖြစ်၍၊ ဘောဇနာနိသု၊ ဆောင်အပ်သောအာရုံတို့ကို၊ ဘုဉ္ဇ

မာနာ၊ ခံစားကုန်သည်ဖြစ်၍၊ မဒံ၊ ယစ်ခြင်းသို့၊ အာပဇ္ဇိံ သု၊ ရောက်ကုန်၏။ မတ္တာ၊ ယစ်ကုန်သည်။ သမာနာ၊ ဖြစ်ကုန်သည်ရှိသော်၊ ပမာဒံ၊ မေ့လျော့ခြင်းသို့၊ အာပဇ္ဇိံ သု၊ ရောက်ကုန်၏။ ပမတ္တာ၊ မေ့လျော့ကုန်သည်။ သမာနာ၊ ဖြစ်ကုန်သည်ရှိသော်၊ အရတ္ထိံ နိဝါပေ၊ ဤမည်သောကာမဂုဏ်၌လည်းကောင်း၊ အရတ္ထိံ၊ ဤအမည်ရှိသော၊ ယောကာမိသေစ၊ ယောကာမိသ၌လည်းကောင်း။ မာရဿ၊ မာရ်မင်းသည်။ ယထာကာမကရဏီယာ၊ အလိုအတိုင်းပြုအပ်ကုန်သည်။ အဟေသံ၊ ဖြစ်ကုန်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ဧဝံဟိ၊ ဤသို့ကာမဂုဏ်တို့ကိုတပ်မက်မောသဖြင့်သာလျှင်၊ ပဋ္ဌမာ၊ ရှေးဦးစွာဖြစ်ကုန်သော။ တေ၊ ပာမဏာ၊ ပြောဟော၊ ထိုရဟန်းပုဂ္ဂိုလ်တို့သည်၊ မာရဿ၊ မာရ်မင်း၏။ ဣဒ္ဓါ၊ နုဘာဝါ၊ နိုင်ငံဖြစ်သောကာမတဆွဲတတံ့မှ၊ နပရိရတ္ထိံ သု၊ မလွတ်နိုင်ကုန်ပြီ။ ဘိက္ခဝေ၊ ရဟန်းတို့၊ တေပဋ္ဌမာမိဂဇာတာသေယူထာဝိ၊ ထိုရှေးဦးစွာထားသောသမင်အပေါင်းတို့ကဲ့သို့၊ ပဋ္ဌမေ၊ ရှေးဦးစွာဖြစ်ကုန်သော။ ဣမေသမဏာ၊ ပြောဟော၊ ဤကာမဂုဏ်တို့ကိုတပ်မက်မောသောရဟန်းပုဂ္ဂိုလ်တို့ကို၊ တထူပမေ၊ မြက်ခင်းကိုတပ်မက်မောသောသူနှင့် နှင့်တူကုန်၏ဟူ၍။ အဟံ၊ ငါတုရားသည်။ ဝဒါမိ၊ ဟောတော်မူ၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ တတ္ထ၊ ထိုရဟန်းပုဂ္ဂိုလ်တို့တွင်၊ ဗုတိယာ၊ နှစ်ကြိမ်မြောက်ကုန်သော။ သမဏာ၊ ပြောဟော၊ ရဟန်းပုဂ္ဂိုလ်တို့သည်၊ ဧဝံ၊ ဤသို့၊ သမေဓန္တသံ၊ အညီအညွတ်ကြံကြံကုန်၏။ ကိံ သမဗန္ဓေ သံ၊ အဘယ်သို့အညီအညွတ်ကြံကြံကုန်သနည်း။ ဖေတေပဋ္ဌမာသမဏာ၊ အကြင်ရှေးဦးစွာထားသောရဟန်းပုဂ္ဂိုလ်တို့သည်၊ မာရဿ၊ ရတ်ဆိုးနှင့်တူသောမာရ်မင်း၏အရံ၊ ဤအမည်ရှိသော။ နိဂတ္တံ၊ မြက်မျိုးစေ့ကိုကြံသည်နှင့်တူသောကာမဂုဏ်တည်းဟူသော မြက်ခင်းကို ထည်းကောင်း။ အမုနိံ၊ ဤအမည်ရှိကုန်သော၊ ယောကာမိသာနိစ၊ ယောကာမိသတို့ကိုထည်းကောင်း။ အနူပခန္ဓ၊ အာရုံပြု၍ ရုက္ခိတာ၊ တပ်မက်မောကုန်သည်ဖြစ်၍၊ ဘောဇနာနိ၊ ကာမဂုဏ်တည်းဟူသောအာရုံတို့ကို၊ ဘုဉ္ဇိံ သံ၊ ခံစားကုန်၏။ တေ၊ ထိုရှေးဦးစွာထားသောရဟန်းပုဂ္ဂိုလ်တို့သည်၊ တတ္ထ၊ ထိုကာမဂုဏ်တည်းဟူသောအာရုံတို့၊ အနူပခန္ဓ၊ ကပ်၍၊ ရုက္ခိတာ၊ တပ်မက်မောကုန်သည်ဖြစ်၍။ ဘောဇနာနိ၊ ကာမဂုဏ်တည်းဟူသောအာရုံတို့ကို၊ ဘုဉ္ဇမာနာ၊ ခံစားကုန်သည်ရှိသော်၊ မဒံ၊ ယစ်ခြင်းသို့၊ အာပဇ္ဇိံ သု၊ ရောက်ကုန်၏။ မတ္တာ၊ ယစ်ကုန်သည်။ သမာနာ၊ ဖြစ်ကုန်သည်ရှိသော်၊ ပမာဒံ၊ မေ့လျော့ခြင်းသို့၊ အာပဇ္ဇိံ သု၊ ရောက်ကုန်၏။ ပမတ္တာ၊ မေ့လျော့ကုန်သည်။ သမာနာ၊ ဖြစ်ကုန်သည်ရှိသော်၊ အရတ္ထိံ

နိဝါပေစ၊ ဤမည်သောကာမဂုဏ်၌ထည်းကောင်း၊ အမုတ္တိံ၊ ဤအမည်ရှိ
သော၊ ထောကာမိသေစ၊ ထောကမိသ၌ ထည်းကောင်း၊ မာရဿ၊ မာရ
မင်းသည်၊ ယထာကာမကရဏိယာ၊ အလိုအတိုင်းပြုအင်ကုန်သည်၊ အဟေ
သံ၊ ဖြစ်ကုန်၏၊ ဧဝံဟိ၊ ဤသို့ကာမဂုဏ်ကို ထပ်မက်မောသဖြင့် သာလျှင်၊
ထေပဗ္ဗမာသမဏပြာဟ္မဏာ၊ ထိုရှေ့ ဦးစွာထားသောရဟန်းပုဂ္ဂိုလ်တို့သည်၊
မာရဿ၊ မာရမင်း၏၊ ဣဒ္ဓါနုဘာဝ၊ နိုင်ငံဖြစ်သောကာမ ထဆဲ့တသံမှ၊
နုပရိရက္ခိံသု၊ မလွတ်နိုင်ကုန်ပြီ၊ မယံ၊ ငါတို့သည်၊ သဗ္ဗသောသဗ္ဗသ္မာ၊ အလုံး
စုံသော၊ နိဝါပဘောဇနာ၊ မြက်ခင်းနှင့် တူသောကာမဂုဏ်ကို သုံးဆောင်
ခြင်းမှ၊ ထောကာမိသာ၊ ထောကမိသာမှ၊ ပဋိဝိရမေယျာမ၊ ရှောင်ကြဉ်ရ
ကုန်မူကား၊ ဘယဘောဂါ၊ ကြောက်လန့်တကြားသုံးဆောင်ခြင်းမှ၊ ပဋိဝိရ
တာ၊ ရှောင်ကြဉ် ကုန်သည်ဖြစ်၍၊ အရညာယထနာနိ၊ ထောကြီးတို့သို့၊
အဇ္ဈောဂါဟေတွာ၊ ဝင်၍၊ ဝိဟရေယျာမ၊ နေကြကုန်မူကား၊ ယံနုန၊ ကောင်း
လေစွာ၊ ဣဒ္ဓါနုဘာဝံ၊ ဤသို့၊ သမဝိန္ဒေသံ၊ အညီအညွတ်ကြံကြကုန်၏၊ ထေ၊
ထိုရဟန်းပုဂ္ဂိုလ်တို့သည်၊ သဗ္ဗသောသဗ္ဗသ္မာ၊ အလုံးစုံသော၊ နိဝါပဘော
ဇနာ၊ မြက်ခင်းနှင့်တူသောကာမဂုဏ်ကိုသုံးဆောင်ခြင်းမှ၊ ထောကာမိသာ၊
ထောကမိသာမှ၊ ပဋိဝိရမိံ သု၊ ရှောင်ကြဉ်ကုန်၏၊ ဘယဘောဂါ၊ ကြောက်သ
ဖြင့်သုံးဆောင်ခြင်းမှ၊ ပဋိဝိရတာ၊ ရှောင်ကြဉ်ကုန်သည်ဖြစ်၍၊ အရညာယ
ထနာနိ၊ ထောကြီးတို့သို့၊ အဇ္ဈောဂါဟေတွာ၊ ဝင်၍၊ ဝိဟရိံ သု၊ နေကြကုန်၏၊
ထေ၊ ထိုရဟန်းပုဂ္ဂိုလ်တို့သည်၊ တတ္ထ၊ ထိုထောကြီး၌၊ သာကာဘက္ခာဝိ၊ ဟင်း
ရွက်ကြက်ကိုစားကုန်သည်လည်း၊ အဟေသံ၊ ဖြစ်ကုန်၏၊ သာမာကာဘက္ခာ
ဝိ၊ ငှက်စားကိုစားကုန်သည်လည်း၊ အဟေသံ၊ ဖြစ်ကုန်၏၊ နိဝါရတက္ခာဝိ၊
ကြိတ်အစာရှိကုန်သည်လည်း၊ အဟေသံ၊ ဖြစ်ကုန်၏၊ ခမ္ဘုလဘက္ခာဝိ၊ သရေ
ဘတ်အစာရှိကုန်သည်လည်း၊ အဟေသံ၊ ဖြစ်ကုန်၏၊ ဟဋုဘက္ခာဝိ၊ အစေး
မှော်အစာရှိကုန်သည်လည်း၊ အဟေသံ၊ ဖြစ်ကုန်၏၊ ကဏဘက္ခာဝိ၊ ဆံကွဲ
အစာရှိကုန်သည်လည်း၊ အဟေသံ၊ ဖြစ်ကုန်၏၊ အာစာမဘက္ခာဝိ၊ ထမင်း
ချိုးအစာ၊ ရှိကုန်သည်လည်း၊ အဟေသံ၊ ဖြစ်ကုန်၏၊ ဝိညာကဘက္ခာဝိ၊
ဌက်ပြေ သပေစာ အစာရှိ ကုန်သည်လည်း၊ အဟေသံ၊ ဖြစ်ကုန်၏၊
တိဏဘက္ခာဝိ၊ မြက်အစာ ရှိကုန် သည်လည်း၊ အဟေသံ၊ ဖြစ်ကုန်၏၊
ဂေါမယဘက္ခာဝိ၊ နွားချေးအစာရှိကုန်သည်လည်း၊ အဟေသံ၊ ဖြစ်ကုန်၏၊
ဝနုမူလဖထာဟာရာ၊ ထောသစ်မြစ်သစ်သီးအစာရှိကုန်သည်ဖြစ်၍မူထည်း
ယာပေသံ၊ မျှကုန်၏၊ ပဝတ္ထပလဘောဇီ၊ အလိုလိုကျေသောသစ်သီးအစာရှိ

ကုန်သည်ဖြစ်၍ဘည်း၊ ယာပေသံ၊ ဗျကုန်၏။ တေသံ၊ ထိုရဟန်းပုဂ္ဂိုလ်တို့၏။ ကာယော၊ ကိုယ်သည်။ ဂိဗ္ဗာနံ၊ နွေလတို့၏၊ ပစ္စိမေမာသေ၊ နေ့ဆုံးဖြစ်သော ကာလ၌၊ တိဏောဒကသင်္ဃိယေ၊ မြက်ရေကုန်သည်ရှိသော်၊ အဓိမတ္တကထိ မာနံ၊ အတ္တန်ကြိုလှီးသောအဖြစ်သို့၊ ပတ္တော၊ ရောက်သည်၊ ဟေဝံတိ၊ ဖြစ်၏။ အဓိမတ္တကထိမာနံ၊ အတ္တန်ကြိုလှီးသောအဖြစ်သို့၊ ပတ္တကာယာနံ၊ ရောက်သော ကိုယ်ရှိကုန်သော၊ တေသံသမဏ ဗြာဟ္မဏာနံ၊ ထိုရဟန်း ပုဂ္ဂိုလ်တို့၏၊ ဗလဝီရိယံ၊ အဆင့်ဆင့်ဖြစ်သောဝါယောဓာတ်သည်။ ပရိဟာယိ၊ ယုတ်၏။ ဗလဝီရိယံ၊ အဆင့်ဆင့်ဖြစ်သော ဝါယောဓာတ်သည်။ ပရိဟိနေ၊ ယုတ် ဝေဇျာသည်ရှိသော်၊ စေတောပိရက္ကိ၊ တောကြီး၌နေကုန်အံ့ဟုဖြစ်သောအဇ္ဈာ သယသည်။ ပရိဟာယိ၊ ယုတ်၏။ စေတောပိရက္ကိယာ၊ တောကြီး၌နေကုန် အံ့ဟု ဖြစ်သော အဇ္ဈာသယသည်။ ပရိဟိနာယ၊ ယုတ်သည်ရှိသော်၊ မာရဿ၊ ရုတ်ဆိုးဟုဆိုအပ်သော မာရ်မင်း၏။ နိဂတ္တံ၊ မြက်မျိုးကို ကြိုသည်နှင့်တူ သော၊ တမောနိဝါပံ၊ ထိုကာမဂုဏ်ဟူသောမြက်ခင်းသို့သာလျှင်၊ ပစ္စာဂမိ သု၊ တာနံပြန်ဝင်သာကုန်၏။ တာနိစထောကာမိသာနိ၊ ထိုထောကာမိသ တို့သို့လည်း၊ ပစ္စာဂမိ သု၊ တာနံ ပြန်ဝင်သာကုန်၏။ တေ၊ ထိုနှစ်ကြိမ် မြောက်သောရဟန်းပုဂ္ဂိုလ်သည်၊ တတ္ထ၊ ထိုကာမဂုဏ် ဟူသောမြက် ခင်းသို့၊ အနုပဇ္ဇာ၊ ဝင်၍၊ ဓမ္မိတံ၊ တပ်မက်မောကုန်သည်ဖြစ်၍။ ဘောဇနာ နိ၊ ကာမဂုဏ် တည်းဟူသော အာရုံတို့ကို၊ ဘုဇ္ဈိ သု၊ ခံစားကုန်၏။ တေ၊ ထိုနှစ်ကြိမ် မြောက်သော ရဟန်းပုဂ္ဂိုလ်သည်၊ တတ္ထ၊ ထိုကာမဂုဏ် တည်းဟူသောမြက်ခင်းသို့၊ အနုပဇ္ဇာ၊ ဝင်၍၊ ဓမ္မိတံ၊ တပ်မက်မောကုန် သည်ဖြစ်၍။ ဘောဇနာနိ၊ ကာမဂုဏ်တည်းဟူသောအာရုံတို့ကို၊ ဘုဇ္ဈမာနာ၊ ခံစားကုန်သည်ဖြစ်၍။ မဒံ၊ ယစ်ခြင်းသို့၊ အာပဇ္ဇိ သု၊ ရောက်ကုန်၏။ မတ္တာ၊ ယစ်ကုန်သည်။ သမာနာ၊ ဖြစ်ကုန်သည်ရှိသော်၊ ပမာဒံ၊ ဓမ္မေဝေဇျာခြင်းသို့၊ အာပဇ္ဇိ သု၊ ရောက်ကုန်၏။ ပမတ္တာ၊ ဓမ္မေဝေဇျာကုန်သည်။ သမာနာ၊ ဖြစ်ကုန် သည်ရှိသော်၊ အရတ္ထိ နိဝါပေစ၊ ဤမည်သောကာမဂုဏ်၌ ထည်းကောင်း၊ အရတ္ထိ ၊ ဤအမည်ရှိသော၊ ထောကာမိသေစ၊ ထောကာမိသ၌ထည်းကောင်း မာရဿ၊ မာရ်မင်းသည်။ ယထာကာမကရဏီယာ၊ အလိုအတိုင်းပြုအပ် ကုန်သည်။ အဟေသံ၊ ဖြစ်ကုန်၏။ ဘိက္ခဝေ၊ ရဟန်းတို့။ ဧဝံဟိ၊ ဤသို့ကာမ ဂုဏ်ကိုတပ်မက်မော သဖြင့်သာလျှင်၊ တေဒုတိယာပိသမဏဗြာဟ္မဏာ။ ထိုနှစ်ကြိမ်မြောက်သောရဟန်းပုဂ္ဂိုလ်သည်လည်း၊ မာရဿ၊ မာရ်မင်း ၏၊ အန္ဓါနုဘာဝါ၊ နိုင်ငံဖြစ်သော ကာမတဆဲ့တဆဲ့မှ၊ နပရိရတ္ထိ သု၊ မလွတ်

နိုင်ကုန်ပြီ၊ ထိက္ခဝေ၊ ရဟန်းတို့၊ ထေရုတိယာမိဂဇာတာ သေယူထားပိ၊
 ထိုနှစ်ကြိမ်မြောက်သာသောသမင် အပေါင်းတို့ကဲ့သို့၊ ဒုတိယေ၊ နှစ်ကြိမ်
 မြောက်သာကုန်သော၊ ဣမေသမဏဗြာဟ္မဏေ၊ ဤကာမဂုဏ်တို့ကိုထပ်
 မက်မောသောရဟန်းပုဂ္ဂိုလ်တို့ကို၊ တထူပမေ၊ ထိုမြက်ခင်းကို ထပ်မက်
 မောသောသမင်တို့နှင့်တူကုန်၏ဟူ၍၊ အဟံ၊ ငါတုရားသည်။ ဝဒါမိ၊ ဟော
 ထော်မူ၏၊ ဝိက္ခဝံ၊ ရဟန်းတို့၊ တန္တိ၊ ထိုရဟန်းပုဂ္ဂိုလ်များ အရေတို့တွင်၊
 တတိယာသမဏဗြာဟ္မဏာ၊ သုံးကြိမ်မြောက်သောရဟန်းပုဂ္ဂိုလ်တို့သည်။
 ဧံ၊ ဤသို့၊ သမဝိန္ဒေသံ၊ အညီအညွတ်ကြံကြကုန်၏။ ကိံသမဝိန္ဒေသံ၊
 အဘယ်သို့အညီအညွတ်ကြံကြကုန်သနည်း၊ ခေါ၊ စင်စစ်၊ ယေထေပဋ္ဌမာ
 သမဏ ဗြာဟ္မဏာ၊ အကြင်ရှေးဦးစွာသော ရဟန်းပုဂ္ဂိုလ်တို့သည်။ (ပ)၊
 ဧံတိ၊ ဤသို့သျှင်၊ တေပဋ္ဌမာသမဏဗြာဟ္မဏာ၊ ထိုရှေးဦးစွာသော ရဟန်း
 ပုဂ္ဂိုလ်တို့သည်၊ မာရဿ၊ မာရ်မင်း၏၊ ဣဒ္ဓါဒူဘာဝါ၊ နိုင်ငံဖြစ်သောကာမထ
 ဆဲတထံမှ၊ နပရိရစ္စိံသု၊ မလွတ်နိုင်ကုန်ပြီ၊ ယေဝိထေရုတိယာသမဏဗြာဟ္မ
 ဏာ၊ အကြင် နှစ်ကြိမ် မြောက်သော ရဟန်းပုဂ္ဂိုလ်တို့သည်လည်း၊ ဧံ၊
 ဤသို့၊ သမဝိန္ဒေသံ၊ အညီအညွတ်ကြံကြကုန်၏။ ကိံသမဝိန္ဒေသံ၊ အဘယ်
 သို့အညီအညွတ်ကြံကြကုန်သနည်း၊ ခေါ၊ စင်စစ်၊ ယေထေပဋ္ဌမာ သမဏ
 ဗြာဟ္မဏာ၊ အကြင် ရှေးဦးစွာသောရဟန်း ပုဂ္ဂိုလ်တို့သည်။ (ပ)၊ ဧံတိ၊
 ဤသို့သျှင်၊ တေပဋ္ဌမာသမဏဗြာဟ္မဏာ၊ ထိုရှေးဦးစွာသောရဟန်းပုဂ္ဂိုလ်
 တို့သည်၊ မာရဿ၊ ရတ်ဆိုးနှင့် တူသောမာရ်မင်း၏၊ ဣဒ္ဓါဒူဘာဝါ၊ နိုင်ငံဖြစ်
 သောကာမထဆဲတထံမှ၊ နပရိရစ္စိံသု၊ မလွတ်နိုင်ကုန်ပြီ၊ မယံ၊ ငါတို့သည်၊
 သဗ္ဗသောသဗ္ဗသ္မာ၊ အလုံးစုံကုန်သော၊ နိဝါပဘောဇနာ၊ မြက်ခင်းနှင့်တူ
 သောကာမဂုဏ်ကို သုံးဆောင်ခြင်းမှ၊ လောကာမိသာ၊ ထောကာမိသမှ၊
 ပဗ္ဗိရိရမေယျာမ၊ ရှောင်ကြဉ်ရပါကုန်မူကား၊ ဘယဘောဝါ၊ ကြောက်သဖြင့်
 သုံးဆောင်ခြင်းမှ၊ ပဗ္ဗိရိရတာ၊ ရှောင်ကြဉ်ကုန်သည်ဖြစ်၍၊ အရညာယတနာ
 နိ၊ တောကြီးတို့သို့၊ အဇ္ဈောဂါဟေတွာ၊ ဝင်၍၊ ဝိဟရေယျာမ၊ နေကြွရပါကုန်
 မူကား၊ ယံနု၊ ကောင်းထေစွာအုတ်ဧံ၊ ဤသို့၊ သမဝိန္ဒေသံ၊ အညီအညွတ်
 ကြံကြကုန်၏၊ တေ၊ ထိုရဟန်းပုဂ္ဂိုလ်တို့သည်၊ သဗ္ဗသောသဗ္ဗသ္မာ၊ အလုံးစုံ
 သောသုနိဝါပဘောဇနာ၊ မြက်ခင်းနှင့်တူသော ကာမဂုဏ်ကိုသုံးဆောင်ခြင်း
 မှ၊ လောကာမိသာ၊ လောကာမိသမှ၊ ပဗ္ဗိရိရမိံသု၊ ကြဉ်ရှောင်ကုန်၏၊ ဘယ
 ဘောဝါ၊ ကြောက်သဖြင့်သုံးဆောင်ခြင်းမှ၊ ပဗ္ဗိရိရတာ၊ ရှောင်ကြဉ်ကုန်သည်
 ဖြစ်၍၊ အရညာယတနာနိ၊ တောကြီးတို့သို့၊ အဇ္ဈောဂါဟေတွာ၊ ဝင်၍၊ ဝိဟ

ရိံသု၊နေကြကုန်၏။ တေ၊ထိုရဟန်းပုဏ္ဏားတို့သည်၊တတ္ထ။ ထိုထောကြီး၌၊
 သာကတက္ခာဝိ၊ ဟင်းရွက်ကြက် အစာရှိကုန်သည်လည်း၊ အဟောသုံ၊
 ဖြစ်ကုန်၏၊(ပ)၊ပဝတ္ထုဗလဘောဇီ၊ အလိုလိုကျေချသော သစ်သီးအစားရှိ
 ကုန်သည်ဖြစ်၍၊ ယာပေသုံ၊ မျှကုန်၏၊တေသံ၊ ထိုရဟန်း ပုဏ္ဏားတို့၏၊
 ကာသော၊ကိုယ်သည်၊ဂိဗ္ဗာနံ၊နွေထတို့၏၊ ပစ္ဆိမေမာသေ၊ နောက်ဆုံးဖြစ်
 သောထ၌၊တိဏောဒကသစ်ယေ၊မြက်ရေကုန်သော၊ အဓိမတ္တကသိမာနံ၊
 အလွန်ကြိုတိုသောအဖြစ်သို့၊ ပတ္တော၊ရောက်သည်၊ ဟောတိ၊ဖြစ်၏၊ အဓိ
 မတ္တကသိမာနံ၊ အလွန်ကြိုတိုသောအဖြစ်သို့၊ ပတ္တကာယာနံ၊ ရောက်သော
 ကိုယ်ရှိကုန်သော၊ တေသံသမ ဏပြာဟူတာနံ၊ ထိုရဟန်း ပုဏ္ဏားတို့၏၊
 ဗထဝိရိယံ၊ အဆင့်ဆင့် ဖြစ်သော ဝါယော ဓာတ်သည်၊ ပရိဟာယိ၊
 ယုတ်၏၊ဗထဝိရိယေ၊အဆင့်ဆင့် ဖြစ်သောဝါယောဓာတ်သည်၊ပရိဟိနေ၊
 ယုတ်လျော့သည်ရှိသော်၊စေတောဝိရတ္တိ၊တောကြီး၌နေကုန်အံ့ဟုဖြစ်သော
 အဇ္ဈာသယသည်၊ပရိဟာယိ၊ယုတ်၏၊ စေတောဝိရတ္တိယာ၊တေးကြီး၌နေ
 ကုန်အံ့ဟုဖြစ်သော အဇ္ဈာသယသည်၊ ပရိဟိနာယ၊ ယုတ်သည် ရှိသော်၊
 မာရဿ၊ရတ်ဆိုးဟုဆိုအပ်သောမာရ်မင်း၏၊နိဂုတ္တံ၊ မြက်မျိုးကံ ကြံအပ်
 သည်နှင့်တူသော၊တမေဝနိဝါပံ၊ ထိုကမဂုဏ်ဟူသော မြက်ခင်းသို့သာ
 ဟျင်းပစ္စာဂမိံသု၊တတန်ပြန်လာကုန်၏၊ တာနိဝါလောကာမိသာနိ၊ထိုလော
 ကာမိသတို့သို့လည်း၊ ပစ္စာဂမိံသု၊ တတန်ပြန်လာကုန်၏၊ တေ၊ထိုနှစ်ကြိမ်
 မြောက်သောရဟန်းပုဏ္ဏားတို့သည်၊တတ္ထ။ထိုကမဂုဏ်ဟူသော မြက်ခင်း
 သို့၊အနုပခဇ္ဇ၊ဝင်၍၊ရန္တိတာ၊ ထပ်မက်မောကုန်သည်ဖြစ်၍၊ တောဇနာနိ၊
 ကမဂုဏ်တည်းဟူသော အာရုံတို့ကို၊ဘုဗ္ဗိံသု၊ခံစားကုန်၏၊တေ၊ထိုနှစ်ကြိမ်
 မြော်သောရဟန်းပုဏ္ဏားတို့သည်၊ တတ္ထ။ထိုကမဂုဏ်ဟူသော မြက်ခင်း
 သို့၊အနုပခဇ္ဇ၊ဝင်၍၊ရန္တိတာ၊ ထပ်မက်မောကုန်သည်ဖြစ်၍၊ တောဇနာနိ၊
 ကမဂုဏ်တည်းဟူသော အာရုံတို့ကို၊ ဘုဗ္ဗမာနာ၊ ခံစားကုန်သည်ဖြစ်၍၊
 မဒံ၊ယစ်ခြင်းသို့၊အာပဇ္ဇိံသု၊ရောက်ကုန်၏၊မတ္တံ၊ယစ်ကုန်သည်၊ သမာနာ
 ဖြစ်ကုန်သည်ရှိသော်၊ပမာဒံ၊မေ့လျော့ခြင်းသို့၊ အာပဇ္ဇိံသု၊ရောက်ကုန်၏၊
 ပမတ္တာ၊မေ့လျော့ကုန်သည်၊သမာနာ၊ဖြစ်ကုန်သည်ရှိသော်၊ အရတ္ထိံနိဝါ
 ပေမံ၊ဤမည်သောကမဂုဏ်၌လည်းကောင်း၊ အရတ္ထိံ၊ဤအမည်ရှိသော၊
 ဇောကမိသေစ၊ဇောကာမိသ၌လည်းကောင်း၊မာရဿ၊ရဆိုးနှင့်တူသော
 မာရ်မင်းသည်၊ယထာကာမကရဏိယာ၊ အလိုအတိုင်းပြုအပ်ကုန်သည်၊
 အဟောသုံ၊ဖြစ်ကုန်၏၊ဇေံဟိ၊ဤသို့လျှင်၊ တေဒုတိယာဝိသမဏပြာဟူတာ၊

ထိုနှစ်ကြိမ်မြောက်သော ရံဟန်းပုဏ္ဏားတို့သည်လည်း၊ မာရဿ၊ ရတ်ဆိုး
 နှင့်တူသောမာရ်မင်း၏၊ ဣဒ္ဓါနူဘာဝါ၊ နိုင်ငံဖြစ်သော ကာမတဆဲ့တတံ၊
 နပရိရစ္ဆိံသု၊ မလွတ်နိုင်ကုန်ပြီ၊ မယံ၊ ဝါတို့သည်၊ မာရဿ၊ ရတ်ဆိုးနှင့်တူ
 သောမာရ်မင်း၏၊ အရံ၊ ဤအမည်ရှိသော၊ နိဂတ္တံ၊ မြက်မျိုးစေ့ကို ကြသည်
 နှင့်တူသော၊ နိဝါပံ၊ ကာမဂုဏ်တည်းဟူသော မြက်ခင်းကို ထည်းကောင်း၊
 အမူနိ၊ ဤအမည် ရှိကုန်သော၊ ထောကာမိသာနိစ၊ ထောကာမိသတို့ကို
 ထည်းကောင်း၊ ဥပနိဿာယ၊ မှီ၍၊ အာသယံ၊ နေခြင်းကို၊ ကပ္ပေယျာမ၊ ပြုရ
 ကုန်မူကား၊ ထတြိ၊ ထိုနေရာ၌၊ အာသယံ၊ နေခြင်းကို၊ ကပ္ပေတွာ၊ ပြု၍၊
 မာရဿ၊ ရတ်ဆိုးနှင့် တူသောမာရ်မင်း၏၊ အရံ၊ ဤအမည်ရှိသော၊ နိဂတ္တံ၊
 မြက်မျိုးစေ့ကို ကြသည်နှင့်တူသော၊ နိဝါပံ၊ ကာမဂုဏ် တည်းဟူသော
 မြက်ခင်းကိုထည်းကောင်း၊ အမူနိ၊ ဤအမည်ရှိ ကုန်သော၊ ထောကာမိသာ
 နိစ၊ ထောကာ မိသတို့ သို့ထည်းကောင်း၊ အနုပုပစ္စ၊ မကပ်မူ၍၊ အရစ္ဆိ
 ထာ၊ မထပ်မက်မော ကုန်သည်ဖြစ်၍၊ ဘောဇနာနိ၊ ကာမဂုဏ် ထည်း
 ဟူသောအာရုံတို့ကို၊ တုဗ္ဗိဿာမ၊ သုံးဆောင်ရပါကုန်မူကား၊ အနုပုပစ္စ၊
 မကပ်မူ၍၊ အရစ္ဆိတာ၊ မထပ်မက်မော ကုန်သည်ဖြစ်၍၊ ဘောဇနာနိ၊
 ကာမဂုဏ်တည်းဟူသော အာရုံတို့ကို၊ တုဗ္ဗမာနာ၊ သုံးဆောင်ကုန် သည်
 ဖြစ်၍၊ မဒံ၊ ယစ်ခြင်းသို့၊ နအာပဇ္ဇိဿာမ၊ မရောက်ရ ပါကုန်မူကား၊
 အမတ္တာ၊ မယစ်ကုန်သည်၊ သမာနာ၊ ဖြစ်ကုန်သည်ရှိသော်၊ ပမာဒံ၊ မေ့လျော့
 ခြင်းသို့၊ နအာပဇ္ဇိဿာမ၊ မရောက်ပါကုန်မူကား၊ အပမတ္တာ၊ မမေ့လျော့
 ကုန်သည်၊ သမာနာ၊ ဖြစ်ကုန်သည်ရှိသော်၊ အရထိံ၊ နိဝါပေစ၊ ဤမည်
 သောကာမဂုဏ်၌ ထည်းကောင်း၊ အရထိံ၊ ဤအမည်ရှိသော၊ ထောကာ
 မိသေစ၊ ထောကာမိသ ၌ထည်း ကောင်း၊ မာရဿ၊ ရတ်ဆိုးနှင့်တူသော
 မာရ်မင်းသည်၊ ယထာကာမကရဏိယာ၊ အလိုအတိုင်းပြုအင်ကုန်သည်၊
 နဘဝိဿာမ၊ မဖြစ်ရပါကုန်မူကား၊ ယံနုနု၊ ကောင်းလေစွ၊ ဣတိမနုထိ
 ကတွာ၊ ဤသို့လုံးပြု၍၊ နုဇေထ၊ ထိုရဟန်းပုဏ္ဏားတို့သည်၊ မာရဿ၊ မာရ်
 မင်း၏၊ အရံ၊ ဤအမည်ရှိသော၊ နိဂတ္တံ၊ မြက်မျိုးစေ့ကို ကြသည်နှင့်တူ
 သော၊ နိဝါပံ၊ ကာမဂုဏ် တည်းဟူသော မြက်ခင်းကို ထည်းကောင်း၊
 အမူနိ၊ ဤအမည် ရှိကုန်သော၊ ထောကာမိသာနိစ၊ ထောကာမိသတို့ကို
 ထည်းကောင်း၊ ဥပနိဿာယ၊ မှီ၍၊ အာသယံ၊ နေခြင်းကို၊ ကပ္ပယိံသု၊ ပြုကုန်
 ၏၊ ထတြိ၊ ထိုနေရာ၌၊ အာသယံ၊ နေခြင်းကို၊ ကပ္ပေတွာ၊ ပြု၍၊ မာရဿ၊
 မာရ်မင်း၏၊ အရံ၊ ဤအမည်ရှိသော၊ နိဂတ္တံ၊ မြက်မျိုးစေ့ကို ကြသည်နှင့်

မူလပဏ္ဏာသပါဠိတော်-နိဿယ

တူသော။ နိဝါပံ။ ကာမဂုဏ်တည်းဟူသော မြက်ခင်းကို လည်းကောင်း၊ အမူနိ။ ဤအမည် ရှိကုန်သော။ လောကာမိသာနိစ။ လောကာ မိသတို့သို့ လည်းကောင်း၊ အနုပုဗ္ဗာဇ္ဇ။ မကပ်မူ၍။ အမုတ္တိတာ။ မတပ်မက်မောကုန် သည်ဖြစ်၍။ ဘောဇနာနိ။ ကာမဂုဏ်တည်းဟူသောအာရုံတို့ကို။ တုဗ္ဗိံ သု။ သုံးသောင်ကုန်၏။ တေ။ ထိုနှစ်ကြိမ်မြောက်သောရဟန်းပုဏ္ဏားတို့သည်။ တတ္ထ။ ထိုကာမဂုဏ်တည်းဟူသောမြက်ခင်းသို့။ အနုပုဗ္ဗာဇ္ဇ။ မကပ်မူ၍။ အမုတ္တိတာ။ မတပ်မက်မောကုန်သည်ဖြစ်၍။ ဘောဇနာနိ။ ကာမဂုဏ်တည်း ဟူသောအာရုံတို့ကို။ တုဗ္ဗမာနာ။ သုံးသောင်ကုန်သည်ဖြစ်၍။ မဒံ။ ယစ်ခြင်း သို့။ နအာပဇ္ဇိံ သု။ မရောက်ကုန်။ အမတ္တာ။ မယစ်ကုန်သည်။ သမာနာ။ ဖြစ်ကုန် သည်ရှိသော်။ ပမာဒံ။ ထေ့ခြင်းသို့။ နအာပဇ္ဇိံ သု။ မရောက်ကုန်။ အပ္ပမတ္တာ။ မမေ့မထေ့ကုန်သည်။ သမာနာ။ ဖြစ်ကုန်သည်ရှိသော်။ အမုတ္တိံ နိဝါပေစ။ ဤမည်သောကာမဂုဏ်၌လည်းကောင်း၊ အရေထို့။ ဤအမည်ရှိသော။ လော ကာမိသေစ။ လောကာမိသ၌ လည်းကောင်း။ မာရဿ။ မာရ်မင်းသည်။ ယထာကာမကရဏီယာ။ အလို အတိုင်းပြုအပ် ကုန်သည်။ နုအဟေသု။ မဖြစ်ကုန်။ အပိစခေါ။ စင်စစ်သော်ကား။ ဝေံဒိဗ္ဗိကာ။ ဤသို့သော အယုဂ္ဂိ ကုန်သည်။ အဟေသု။ ဖြစ်ကုန်၏။ ဝောကော။ လောကသည်။ သဿတော။ မြ၏။ ဣတိ။ ဤသို့လည်းကောင်း။ ဝောကော။ လောကသည်။ အသဿတော။ မမြ၏။ ဣတိ။ ဤသို့လည်းကောင်း။ လောကော။ လောကသည်။ အန္တဝါ။ အဆုံး ရှိ၏။ ဣတိ။ ဤသို့လည်းကောင်း။ လောကော။ လောကသည်။ အနုတ္တဝါ။ အဆုံး မရှိ၏။ ဣတိ။ ဤသို့လည်းကောင်း။ တံ။ ထိုလောကသည်။ ဇိဝံ။ ဇိဝမည်၏။ တံ။ ထိုဇိဝမည်သောလောကသည်။ သဗိရံ။ ကိုယ်မည်၏။ ဣတိ။ ဤသို့လည်း ကောင်း။ ဇိဝံ။ ဇိဝသည်။ အညံ။ တပါးတည်း။ သဗိရံ။ ကိုယ်သည်။ အညံ။ တပါးတည်း။ ဣတိ။ ဤသို့လည်းကောင်း။ တထာဂတော။ သတ္တဝါသည်။ မရဏာ။ သေသည်မှ။ ပရံ။ နောက်၌။ ဟောတိ။ ဖြစ်၏။ ဣတိ။ ဤသို့လည်း ကောင်း။ တထာဂတော။ သတ္တဝါသည်။ မရဏာ။ သေသည်မှ။ ပရံ။ နောက်၌။ နဟောတိ။ မဖြစ်။ ဣတိ။ ဤသို့လည်းကောင်း။ တထာဂတော။ သတ္တဝါ သည်။ မရဏာ။ သေသည်မှ။ ပရံ။ နောက်၌။ ဟောတိစ။ ဖြစ်လည်းဖြစ်၏။ နုစဟောတိ။ ဖြစ်လည်းမဖြစ်။ ဣတိ။ ဤသို့လည်းကောင်း။ တထာဂတော။ သတ္တဝါသည်။ မရဏာ။ သေသည်မှ။ ပရံ။ နောက်၌။ နုစဟောတိ။ မဖြစ် သည်သာတည်း။ နုစဟောတိ။ ဖြစ်၏။ ဣတိ။ ဤသို့လည်းကောင်း။ ဝေံဒိဗ္ဗိ ကာ။ ဤသို့သော အယုဂ္ဂိကုန်သည်။ အဟေသု။ ဖြစ်ကုန်၏။ တိက္ခဝေ။

ရဟန်းတို့၊ တေတတိယာဝိဂ္ဂသမဏဗြာဟ္မဏာ၊ ထိုတတိယဖြစ်သောရဟန်း
 ပုဏ္ဏားတို့သည်လည်း၊ မာရဿ၊ မာရ်မင်း၏၊ ဣဒ္ဓါနူဘာဝါ၊ နိုင်ငံဖြစ်သော
 ကာမတဆဲ့တထုံမှ၊ နပရိရစ္စိံသု၊ မလွတ်နိုင်ကုန်ပြီ၊ တိက္ခဝေ၊ ရဟန်းတို့၊
 တေတတိယာဝိဂ္ဂ ဇာတာသေယျထာဝိ၊ ထိုတတိယဖြစ်သော သမင်တို့
 ကဲ့သို့၊ ဣမေတတိယေ သမဏ ဗြာဟ္မဏေ၊ ဤကာမဂုဏ် တို့ကိုမတတ်
 မက်မောသော တတိယဖြစ်သောရဟန်းပုဏ္ဏားတို့ကို၊ တထပမေ၊ ထိုမြက်
 ခင်းကိုမတတ်မက်မောသော သမင်တို့နှင့် တူကုန်၏ဟူ၍။ အဟံ၊ ငါတုရား
 သည်၊ ဝဒါမိ၊ ဟောတော်မူ၏၊ တိက္ခဝေ၊ ရဟန်းတို့၊ တတ္ထ၊ ထိုရဟန်းပုဏ္ဏား
 အရုရတို့တွင်၊ စတုတ္ထာသမဏဗြာဟ္မဏာ၊ စတုတ္ထဖြစ်သောရဟန်းပုဏ္ဏား
 တို့သည်၊ ဧဝံ၊ ဤသို့၊ သမဓိန္ဒေသံ၊ အညိအညွတ်ကြံကြကုန်၏၊ ကိံသမ
 ဝိန္ဒေသံ၊ အဘယ်သို့အညိအညွတ် ကြံကြကုန်သနည်း၊ ခေါ၊ စင်စစ်၊ ယေ
 တေပဌမာသမဏ ဗြာဟ္မဏာ၊ အကြင်ရှေးဦးစွာသော ရဟန်းပုဏ္ဏားတို့
 သည်၊ (ပ)၊ ဧဝံဟိ၊ ဤသို့လျှင်၊ တေပဌမာသမဏဗြာဟ္မဏာ၊ ထိုရှေးဦးစွာ
 သောရဟန်းပုဏ္ဏားတို့သည်၊ မာရဿ၊ မာရ်မင်း၏၊ ဣဒ္ဓါနူဘာဝါ၊ နိုင်ငံ
 ဖြစ်သောကာမတဆဲ့တထုံမှ၊ နပရိရစ္စိံသု၊ မလွတ်နိုင်ကုန်ပြီ၊ ယေဝိတေ
 ဒုတိယာသမဏဗြာဟ္မဏာ၊ အကြင်နှစ်ကြိမ်မြောက်သောရဟန်းပုဏ္ဏားတို့
 သည်လည်း၊ ဧဝံ၊ ဤသို့၊ သမဓိန္ဒေသံ၊ အညိအညွတ်ကြံကြကုန်၏၊ ကိံသမ
 ဝိန္ဒေသံ၊ အဘယ်သို့အညိအညွတ် ကြံကြကုန်သနည်း၊ ခေါ၊ စင်စစ်၊ ယေ
 တေပဌမာသမဏ ဗြာဟ္မဏာ၊ အကြင်ရှေးဦးစွာသော ရဟန်းပုဏ္ဏားတို့
 သည်၊ (ပ)၊ ဧဝံဟိ၊ ဤသို့လျှင်၊ တေပဌမာသမဏဗြာဟ္မဏာ၊ ထိုရှေးဦးစွာ
 သောရဟန်းပုဏ္ဏားတို့သည်၊ မာရဿ၊ မာရ်မင်း၏၊ ဣဒ္ဓါနူဘာဝါ၊ နိုင်ငံ
 ဖြစ်သောကာမတဆဲ့တထုံမှ၊ နပရိရစ္စိံသု၊ မလွတ်နိုင်ကုန်ပြီ၊ ယံနုနယဒိ၊
 အကယ်၍၊ မယံ၊ ငါတို့သည်၊ (ပ)၊ ဧဝံဟိ၊ ဤသို့လျှင်၊ တေဒုတိယာဝိဂ္ဂသမဏ
 ဗြာဟ္မဏာ၊ ထိုနှစ်ကြိမ် မြောက်သော ရဟန်း ပုဏ္ဏားတို့သည် လည်း၊
 မာရဿ၊ မာရ်မင်း၏၊ ဣဒ္ဓါနူဘာဝါ၊ နိုင်ငံဖြစ်သော ကာမတဆဲ့တထုံမှ၊
 နပရိရစ္စိံသု၊ မလွတ်နိုင်ကုန်ပြီ၊ ယေဝိတေတတိယာ သမဏဗြာဟ္မဏာ၊
 အကြင်တတိယဖြစ်သော ရဟန်းပုဏ္ဏားတို့သည်လည်း၊ ဧဝံ၊ ဤသို့၊ သမ
 ဝိန္ဒေသံ၊ အညိအညွတ်ကြံကြကုန်၏၊ ခေါ၊ စင်စစ်၊ ယေတေပဌမာသမဏ
 ဗြာဟ္မဏာ၊ အကြင်ရှေးဦးစွာသောရဟန်းပုဏ္ဏားတို့သည်၊ (ပ)၊ ဧဝံဟိ၊ ဤသို့
 လျှင်၊ တေပဌမာသမဏဗြာဟ္မဏာ၊ ထိုရှေးဦးစွာသော ရဟန်းပုဏ္ဏားတို့
 သည်၊ မာရဿ၊ မာရ်မင်း၏၊ ဣဒ္ဓါနူဘာဝါ၊ နိုင်ငံဖြစ်သောကာမတဆဲ့တထုံ

မူလပဏ္ဏာသ-ပါဠိတော်နိဿယ

ငှားနုပရိရတ္တိံ သု၊ မလ္လုတံ နိုင်ကုန်ပြီ၊ ယေဝိတေဒုတိယာသမဏ ဖြာဟူတာ၊
 အကြင်နှစ်ကြိမ် မြောက်သော ရဟန်းပုဂ္ဂိုလ်တို့သည်လည်း၊ ဧဝံ၊ ဤသို့၊
 သမဏိန္ဒေသံ၊ အညီအညွတ်ကြံကုန်၏၊ ဝေ၊ ဝေ၊ ယေဝေပဋ္ဌမာသမဏ
 ဖြာဟူတာ၊ အကြင်ရှေးဦးစွာသော ရဟန်းပုဂ္ဂိုလ်တို့သည်၊ (ပ)၊ ဧဝံ၊
 ဤသို့လျှင်၊ တေပဋ္ဌမာသမဏ ဖြာဟူတာ၊ ထိုရှေးဦးစွာသော ရဟန်းပုဂ္ဂိုလ်
 တို့သည်၊ မာရဿ၊ မာရမင်း၏၊ ဣဒ္ဓါနူဘာဝါ၊ နိုင်ငံဖြစ်သောကာမတဆွဲ
 တသံ၊ ငှားနုပရိရတ္တိံ သု၊ မလ္လုတံ နိုင်ကုန်ပြီ၊ ယံနုနယဒိ၊ အကယ်၍၊ မယံ၊ ငါတို့
 သည်၊ (ပ)၊ ဧဝံ၊ ဤသို့လျှင်၊ တေဒုတိယာဝိပဿမဏ ဖြာဟူတာ၊ ထိုနှစ်ကြိမ်
 မြောက်သော ရဟန်းပုဂ္ဂိုလ်တို့သည်လည်း၊ မာရဿ၊ မာရမင်း၏၊ ဣဒ္ဓါနူ
 ဘာဝါ၊ နိုင်ငံဖြစ်သောကာမတဆွဲတသံ၊ ငှားနုပရိရတ္တိံ သု၊ မလ္လုတံ နိုင်ကုန်ပြီ၊
 ယံနုနယဒိ၊ အကယ်၍၊ မယံ၊ ငါတို့သည်၊ မာရဿ၊ မာရမင်းသည်၊ အရံ၊
 ဤအမည်ရှိသော၊ နိဂတ္တံ၊ မြက်မျိုးစေ့ကို ကြံအပ်သည်နှင့်တူသော၊ နိဝါပံ၊
 ကာမဂုဏ်တည်းဟူသော မြက်ခင်းကို ထည်းကောင်း၊ အမူနိ၊ ဤအမည်ရှိ
 ကုန်သော၊ လောကာမိသာနိစ၊ လောကာမိသာတို့ကို ထည်းကောင်း၊ ဥပ
 နိဿာယ၊ ရှိ၍၊ အာသယံ၊ နေခြင်းကို၊ ကပ္ပေယျာမ၊ ပြုရပါကုန်မူကား၊ တကြ
 ထိုနေရာ၌၊ အာသယံ၊ နေခြင်းကို၊ ကပ္ပေတွာ၊ ပြု၍၊ မာရဿ၊ မာရမင်း
 သည်၊ နိဂတ္တံ၊ မြက်မျိုးစေ့ကို ကြံအပ်သည်နှင့်တူသော၊ နိဝါပံ၊ ကာမဂုဏ်
 တည်းဟူသော မြက်ခင်းကို ထည်းကောင်း၊ အမူနိ၊ ဤအမည်ရှိကုန်သော၊
 လောကာမိသာနိစ၊ လောကာမိသာတို့ထို့ ထည်းကောင်း၊ အနုပဗ္ဗမကဏ်
 မူ၍၊ အရတ္တိတာ၊ မမက်မောကုန်သည်ဖြစ်၍၊ ဘောဇနာနိ၊ ကာမဂုဏ်
 တည်းဟူသော အာရုံတို့ကို၊ တုဗ္ဗိဿာမ၊ သုံးဆောင်ရပါကုန်မူကား၊ အနု
 ပဗ္ဗမကဏ်မူ၍၊ အရတ္တိတာ၊ မမက်မောကုန်သည်ဖြစ်၍၊ ဘောဇနာနိ၊
 ကာမဂုဏ်တည်းဟူသော အာရုံတို့ကို၊ တုဗ္ဗမာနာ၊ သုံးဆောင်ကုန်သည်
 ဖြစ်၍၊ မဒံ၊ ယစ်ခြင်းသို့၊ နအာပဇ္ဇိဿာမ၊ မရောက်ရပါကုန်မူကား၊ အမတ္တာ၊
 မယစ်ကုန်ဝေသည်၊ သမာနာ၊ ဖြစ်ကုန်သည်ရှိသော်၊ ပမာဒံ၊ မေ့လျော့ခြင်းသို့၊
 နအာပဇ္ဇိဿာမ၊ မရောက်ပါကုန်မူကား၊ အပ္ပမတ္တာ၊ မမေ့လျော့ကုန်သည်၊
 သမာနာ၊ ဖြစ်ကုန်သည်ရှိသော်၊ အရတ္တိံ၊ နိဝါပေစ၊ ဤမည်သောကာမဂုဏ်၌
 ထည်းကောင်း၊ အရတ္တိံ၊ ဤအမည်ရှိသော၊ လောကာမိသေစ၊ လောကာမိ
 သံ၌ ထည်းကောင်း၊ မာရဿ၊ မာရမင်းသည်၊ ယထာကာမကရဏီယာ၊ အ
 လိုအတိုင်း ပြုအပ်ကုန်သည်၊ နဘဝိဿာမ၊ မဖြစ်ရပါကုန်မူကား၊ အဟော
 ဝထ၊ ဩကောင်းလေစွာ၊ ဣတိ ဧဝံ၊ ဤသို့၊ သမဏိန္ဒေသံ၊ အညီအညွတ်ကြံကုန်

၏။ ထေ၊ ထိုရဟန်း ပုဏ္ဏားတို့သည်။ မာရဿ၊ မာရ်မင်းသည်။ အရံ၊ ဤ အမည်ရှိသော။ နိဂတ္တံ၊ မြက်မျိုးစေ့ကိုကြံအပ်သည်နှင့်တူသော။ နိဝါပဉ္စ၊ ကာမဂုဏ်တည်းဟူသော မြက်ခင်းကိုထည်းကောင်း။ အမူနိ၊ ဤအမည် ရှိကုန်သော။ လောကာမိသာနိစ၊ လောကာမိသတို့ကိုထည်းကောင်း၊ ဥပ နိဿာယ၊ ရှိ၍။ အာသယံ၊ နေခြင်းကို၊ ကပ္ပယိံ သု၊ ပြုကုန်၏။ တကြံ၊ ထို အရပ်၌၊ အာသယံ၊ နေခြင်းကို၊ ကပ္ပေတွာ၊ ပြု၍၊ မာရဿ၊ မာရ်မင်း၏။ အရံ၊ ဤအမည်ရှိသော။ နိဂတ္တံ၊ မြက်မျိုးစေ့ကို ကြံအပ်သည်နှင့် တူသော။ နိဝါပဉ္စ၊ ကာမဂုဏ်တည်းဟူသော မြက်ခင်းသို့ထည်းကောင်း။ အမူနိ၊ ဤ အမည်ရှိကုန်သော။ လောကာမိသာနိစ၊ လောကာမိသတို့သို့ထည်းကောင်း။ အနန္တပစ္စ၊ မကပ်မူ၍၊ အမုတ္တိတာ၊ မမက်မောကုန်သည်ဖြစ်၍၊ ဘောဇနာနိ၊ ကာမဂုဏ်တည်းဟူသော အာရုံတို့ကို၊ သုဗ္ဗိံ သု၊ သုံးဆောင်ကုန်၏။ ထေ၊ ထိုရဟန်း ပုဏ္ဏားတို့သည်။ တတ္ထ၊ ထိုကာမဂုဏ်တည်းဟူသော အာရုံတို့သို့ အနန္တပစ္စ၊ မကပ်မူ၍၊ အမုတ္တိတာ၊ မမက်မောကုန်သည်ဖြစ်၍၊ ဘောဇနာနိ၊ ကာမဂုဏ်တည်းဟူသော အာရုံတို့ကို၊ သုဗ္ဗမာနာ၊ သုံးဆောင်ကုန်သည် ဖြစ်၍၊ မဒံ၊ ယှဉ်ခြင်းသို့၊ နအာပဇ္ဇိံ သု၊ မရောက်ကုန်၊ အမတ္တာ၊ မယစ်ကုန် သည်။ ယမာနာ၊ ဖြစ်ကုန်သည်ရှိသော်၊ ပမာဒံ၊ မေ့လျော့ခြင်းသို့၊ နအာပဇ္ဇိံ သု၊ မရောက်ကုန်၊ အပ္ပမတ္တာ၊ မမေ့လျော့ကုန်သည်။ သမာနာ၊ ဖြစ်ကုန်သည် ရှိသော်၊ အရတ္ထိံ နိဝါပေစ၊ ဤမည်သော ကာမဂုဏ်တည်းဟူသော မြက်ခင်း ၌ထည်းကောင်း။ အမူဗ္ဗိံ၊ ဤအမည်ရှိသော။ လောကာမိသေစ၊ လောကာ မိသ၌ထည်းကောင်း။ မာရဿ၊ မာရ်မင်းသည်။ ယထာကာမကရဏိယာ၊ အလိုအတိုင်းပြုအပ်ကုန်သည်။ နအဟေသံ၊ မဖြစ်ကုန်။ အဝိစခေါ၊ စင်စစ် သော်ကား၊ ဝေံဒိဗ္ဗိကာ၊ ဤသို့သော အယူရှိကုန်သည်။ အဟေသံ၊ ဖြစ်ကုန်၏။ လောကော၊ လောကသည်။ သဿထော၊ မြဲ၏။ ဣတိဝိ၊ ဤသို့ထည်းကောင်း။ (ပ)၊ တထာဂတော၊ သတ္တဝါသည်။ မရဏာ၊ သေသည်မှ၊ ပရံ၊ နောက်၌၊ နေဝ ဟောတိ၊ မဖြစ်သည်သာတည်း။ နနဟောတိ၊ ဖြစ်၏။ ဣတိဝိ၊ ဤသို့ထည်း ကောင်း။ ဝေံဒိဗ္ဗိကာ၊ ဤသို့သော အယူရှိကုန်သည်။ အဟေသံ၊ ဖြစ်ကုန်၏။ ဝေံဟိ၊ ဤသို့လျှင်၊ တေဉာတိယာဝိ၊ ယမတုဗြာဟ္မဏာ၊ ထိုသုံးကြိမ်မြောက် ထော ရဟန်း ပုဏ္ဏားတို့သည်လည်း။ မာရဿ၊ မာရ်မင်း၏။ ဣဒ္ဓါနုဘာဝါ၊ နိုင်ငံဖြစ်သော ကာမတဆဲ့တတံမှ၊ နုပရိရတ္ထိံ သု၊ မလွတ်နိုင်ကုန်ပြီ။ မယံ၊ ငါတို့သည်။ ယတ္ထ၊ အကြင်ရတ်ဆိုးမရောက်ရာအရပ်၌၊ မာရဿစ၊ မာရ် မင်း၏ထည်းကောင်း။ မာရပရိသာယစ၊ မာရ်မင်းပရိသတ်၏ထည်းကောင်း။

အဂတိဝိသယော၊ သွားထာရာအရပ်မဟုတ်၊ တတြ၊ မာရ်မင်းနိုင်ငံမဟုတ်
 သောအရပ်၌၊ အာသယံ၊ နေခြင်းကို၊ ကပ္ပေယျာမ၊ ပြုရကုန်မှုကား၊ တတြ၊
 ထိုမာရ်မင်းနိုင်ငံမဟုတ်သောအရပ်၌၊ အာသယံ၊ နေခြင်းကို၊ ကပ္ပေယျာ၊
 ပြု၍၊ မာရဿ၊ မာရ်မင်း၏၊ အရံ၊ ဤအမည်ရှိသော၊ နိဂတ္တံ၊ မြက်မျိုးစေ့ကို
 ကြံအပ်သည်နှင့် တူသော၊ နိဝါပဉ္စ၊ ကာမဂုဏ်တည်းဟူသော မြက်ခင်း
 ယှိုသည်းကောင်း၊ အမူနိ၊ ဤအမည်ရှိကုန်သော၊ ထောကာမိသာနိ၊ ထော
 ကာမိသတို့သို့လည်းကောင်း၊ အနုပုဗ္ဗမကပ်မူ၍၊ အရန္တိတာ၊ မမက်
 မောကုန်သည်ဖြစ်၍၊ ဘောဇနာနိ၊ အစာတို့ကို၊ ဘုဗ္ဗိဿာမ၊ သုံးဆောင်ရပါ
 ကုန်မှုကား၊ အနုပုဗ္ဗမကပ်မူ၍၊ အရန္တိတာ၊ မမက်မောကုန်သည်ဖြစ်၍၊
 ဘောဇနာနိ၊ အစာတို့ကို၊ တဉ္စမာနာ၊ သုံးဆောင် ကုန်သည် ဖြစ်၍၊ မဒံ၊
 ယစ်ခြင်းသို့၊ နအာပဇ္ဇိဿာမ၊ မရောက်ရပါကုန်မှုကား၊ အမတ္တာ၊ မယစ်
 ကုန်သည်၊ သမာနာ၊ ဖြစ်ကုန်သည် ရှိသော်၊ ပမာဒံ၊ မေ့စေ့ခြင်းသို့၊
 နအာပဇ္ဇိဿာမ၊ မရောက်ရ ပါကုန်မှုကား၊ အပ္ပမတ္တာ၊ မမေ့စေ့ကုန်
 သည်၊ သမာနာ၊ ဖြစ်ကုန်သည်ရှိသော်၊ အရတ္တိ၊ နိဝါပေစ၊ ဤမည်သောကာမ
 ဂုဏ်၌ လည်းကောင်း၊ အရတ္တိ၊ ဤအမည်ရှိသော၊ ထောကာ မိသေစ၊
 ထောကာမိသ၌ လည်းကောင်း၊ မာရဿ၊ မာရ်မင်းသည်၊ ယထာကာမ
 ကရဏိယာ၊ အလိုအတိုင်းပြုအပ်ကုန်သည်၊ နဘာဝိဿာမ၊ မဖြစ်ရပါကုန်
 မူကား၊ အဟောဝတ၊ ဩကောင်းထေစွ၊ ဣတိမနသိကတွာ၊ ဤသို့လုံးပြု၍၊
 တေ၊ ထိုရဟန်းပုဂ္ဂိုလ်တို့သည်၊ ယတ္ထ၊ အကြင်အရှင်၌၊ မာရဿ၊ မာရ်မင်း
 ၏လည်းကောင်း၊ မာရပရိသာယစ၊ မာရ်မင်းပရိသတ်၏ လည်းကောင်း၊
 အဂတိဝိသယော၊ သွားထာရာအရပ်မဟုတ်သည်၊ ဟောတိ၊ ဖြစ်၏၊ တတြ၊
 ထိုမာရ်မင်းနိုင်ငံမဟုတ်သောအရပ်၌၊ အာသယံ၊ နေခြင်းကို၊ ကပ္ပယိံ သူ၊
 ပြုကုန်၏၊ တတြ၊ ထိုမာရ်မင်းနိုင်ငံမဟုတ်သောအရပ်၌၊ အာသယံ၊ နေခြင်း
 ကို၊ ကပ္ပေယျာ၊ ပြု၍၊ မာရဿ၊ မာရ်မင်းသည်၊ အရံ၊ ဤအမည် ရှိသော၊ နိ
 ဂတ္တံ၊ မြက်မျိုးစေ့ကိုကြံအပ်သည်နှင့်တူသော၊ နိဝါပဉ္စ၊ ကာမဂုဏ်ဟူသော
 မြက်ခင်းသို့လည်းကောင်း၊ အမူနိ၊ ဤအမည်ရှိကုန်သော၊ ထောကာမိသာ
 နိ၊ ထောကာမိသတို့သို့လည်းကောင်း၊ အနုပုဗ္ဗမကပ်မူ၍၊ အရန္တိတာ၊
 မမက်မောကုန်သည်ဖြစ်၍၊ ဘောဇနာနိ၊ အစာတို့ကို၊ ဘုဗ္ဗိံ သူ၊ သုံးဆောင်
 ကုန်၏၊ တေ၊ ထိုရဟန်းပုဂ္ဂိုလ်တို့သည်၊ တတ္ထ၊ ထိုကာမဂုဏ်တည်းဟူသော
 အာရုံတို့ကို၊ အနုပုဗ္ဗမကပ်မူ၍၊ အရန္တိတာ၊ မမက်မောကုန်သည်ဖြစ်၍၊
 ဘောဇနာနိ၊ အစာတို့ကို၊ တဉ္စမာနာ၊ သုံးဆောင်ကုန်သည်ဖြစ်၍၊ မဒံ၊ ယစ်

ခြင်းသို့၊ နအာပဇ္ဇိံ သု၊ မရောက်ကုန်၊ အမတ္တာ၊ မယစ်ကုန်သည်၊ သမာနာ၊
 ဖြစ်ကုန်သည်ရှိသော်၊ ပမာဒံ၊ မေ့လျော့ခြင်းသို့၊ နအာပဇ္ဇိံ သု၊ မရောက်ကုန်၊
 အပ္ပမတ္တာ၊ မမေ့လျော့ကုန်သည်၊ သမာနာ၊ ဖြစ်ကုန်သည်ရှိသော်၊ အရတ္ထိံ
 နိဝါပေစ၊ ဤမည်သောကာမဂုဏ်တည်းဟူသောမြက်ခင်း၌လည်းကောင်း၊
 အရတ္ထိံ၊ ဤအမည်ရှိသော၊ လောကံမိသေစ၊ လောကံမိသန္တိ လည်း
 ကောင်း၊ မာရဿ၊ မာရ်မင်းသည်၊ ယထာကာမကရဏီယာ၊ အလိုအတိုင်း
 ပြုအပ်ကုန်သည်၊ နအဟေသံ၊ မဖြစ်ကုန်၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဧဝံဟိ၊ ဤသို့
 သျှင်၊ ထေစတုတ္ထာသမဏ ဗြာဟ္မဏာ၊ ထိုစတုတ္ထဖြစ်သောရဟန်းပုဂ္ဂိုလ်
 တို့သည်၊ မာရဿ၊ မာရ်မင်း၏၊ ဣဒ္ဓါနုဘာဝါ၊ နိုင်ငံဖြစ်သောကာမတဆွဲ
 တထံမှ၊ ပရိရတ္ထိံ သု၊ လွတ်ကုန်ပြီ၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ထေစတုတ္ထာမိဂ
 ဇာတာသေယျတာမိ၊ ထိုစတုတ္ထဖြစ်သောသမင်အပေါင်းတို့ကဲ့သို့၊ ဣမေ
 စတုတ္ထေသမဏဗြာဟ္မဏေ၊ ဤစတုတ္ထဖြစ်သောရဟန်းပုဂ္ဂိုလ်တို့ကို၊ ထတု
 ပမေ၊ ထိုမြက်ခင်းကိုမမက်မောသော သမင်အပေါင်းနှင့် တူကုန်၏ဟူ၍၊
 အဟံ၊ ငါတုရားသည်၊ ဝဒါမိ၊ ဟောတော်မူ၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ကထဉ္စ၊
 အဘယ်သို့သျှင်၊ မာရဿ၊ မာရ်မင်း၏ လည်းကောင်း၊ မာရပရိသာ
 ယစ၊ မာရ်မင်း၏ ပရိသတ်၏ လည်းကောင်း၊ အဂတိအဝိသယော၊ သွား
 ထာရာအရပ် မဟုတ်သည်၊ ဟောတိ၊ ဖြစ်သနည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊
 ဣဓ၊ ဤသာသနာထေသံ၌၊ ဘိက္ခု၊ ရဟန်းသည်၊ ကာမေဟိ၊ ကာမဂုဏ်တို့မှ၊
 ဝိဝိဇ္ဇေဝ၊ ဆိတ်၍သာသျှင်၊ အကုသယေ၊ အကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မေဟိ၊
 ထရားတို့မှ၊ ဝိဝိဇ္ဇေဝ၊ ဆိတ်၍သာသျှင်၊ သဝိတက္ကံ၊ ဝိတက်နှင့်လည်းကွ
 ဖြစ်သော၊ သဝိစာရံ၊ ဝိစာနှင့်လည်းကွဖြစ်သော၊ ဝိဝေကဗံ၊ ဝိဝေက
 ကြောင့်ဖြစ်သော၊ ဝိတိသုခံ၊ ဝိတိသုခရှိသော၊ ပဋ္ဌမံဈာနံ၊ ပဋ္ဌမဈာန်ကို၊ ဥပ
 သမ္ပဇ္ဇ၊ ပြည့်စုံစေ၍၊ ဝိဟရတိ၊ နေ၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ အယံဘိက္ခု၊
 ဤပဋ္ဌမဈာန်နှင့်ပြည့်စုံသောရဟန်းကို၊ မာရံ၊ မာရ်ကို၊ အန္တံ၊ ကန်းခြင်းကို၊
 အကာသိ၊ ပြုသောရဟန်းဟူ၍၊ ဝုစ္ဆတိ၊ ဆိုအပ်၏၊ မာရစက္ခံ၊ မာရ်မင်း၏
 စက္ခုကို၊ ဝဓိတွာ၊ ပျက်ဆီး၍၊ အသဒံ၊ မာရ်မင်း၏အာရုံမဟုတ်သောရဟန်း
 ဟူ၍၊ ဝုစ္ဆတိ၊ ဆိုအပ်၏၊ ပါဝိယထော၊ မာရ်နတ်သား၏၊ အဒဿနံ၊ မမြင်ခြင်း
 သို့၊ ဝတော၊ ရောက်သောရံ၊ နန်းဟူ၍၊ ဝုစ္ဆတိ၊ ဆိုအပ်၏၊ ဘိက္ခဝေ၊ ရဟန်း
 တို့၊ ပုန၊ ထာဘာနံ၊ ပရံစ၊ ဘာပီးတုံလည်း၊ ဘိက္ခု၊ ရဟန်းသည်၊ ဝိတက္ကံ၊ ဝိစာရာ
 နံ၊ ဝိထက်ဝိစာရတို့၏၊ ဂူပသမာ၊ ငြိမ်းခြင်းကြောင့်၊ အဇ္ဈတ္တံ၊ မိမိသန္တာန်၌၊
 စေတသော၊ စိတ်ကို၊ သမ္ပသာဒနံ၊ ကြည်စေတတ်သော၊ ဧကောဒိဘာဝံ၊ မြတ်

သောသမာဓိကိုပွားစေတတ်သော၊ အပိတက္ကံ၊ ပိတက်ထည်းမရှိသော၊ အပိ
 စာရံ၊ ရိစာရထည်းမရှိသော၊ သမာဓိဇံ၊ သမာဓိကြောင့်ဖြစ်သော၊ ပီတိသုခံ၊
 ပီတိသုခရှိသော၊ ဒုတိယဈာန်၊ ဒုတိယဈာန်ကို၊ (ပ)၊ တတိယဈာန်၊ တတိယ
 ဈာန်ကို၊ စတုတ္ထဈာန်၊ စတုတ္ထဈာန်ကို၊ ဥပသမ္ပန္န၊ ပြည့်စုံစေ၍၊ ဝိဟရတိ၊ နေ
 ၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ အယံဘိက္ခု၊ ဤစတုတ္ထဈာန်နှင့်ပြည့်စုံသောရဟန်း
 ကို၊ မာရံ၊ မာရ်မင်းကို၊ အန္တံ၊ ကန်ခြင်းကို၊ အကာထိ၊ ပြုသောရဟန်းဟူ၍၊ ဝုစ္စ
 တိ၊ ဆိုအပ်၏၊ မာရက္ခံ၊ မာရ်မင်း၏စက္ခုကို၊ ဝဇိတွာ၊ ပျက်ဆီး၍၊ အပဒံ၊
 မာရ်မင်း၏အာရုံမဟုတ်သောရဟန်းဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ ပါဝိမတော၊
 မာရ်နတ်သား၏အဒဿနံ၊ မမြင်ခြင်းသို့၊ ဂတော၊ ရောက်သောရဟန်းဟူ၍
 ဝုစ္စတိ၊ ဆိုအပ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝုနံ၊ ဟတန်၊ ပရံစ၊ တပါးတုံထည်း
 ဘိက္ခု၊ ရဟန်းသည်၊ သဗ္ဗသော၊ အချင်းခပ်ထိမ်း၊ ဂူပသညာနံ၊ ဂူပသညာတို့
 ကို၊ သမတိက္ကမာ၊ ကောင်းစွာလွန်မြောက်ခြင်းကြောင့်၊ ပဗ္ဗိစသညာနံ၊
 ပဗ္ဗိစသညာတို့၏၊ အတ္တင်္ဂမာ၊ ချုပ်ခြင်းကြောင့်၊ နာနတ္တသညာနံ၊ နာနတ္တ
 သညာတို့ကို၊ အမနသိကာရာ၊ နှလုံးမညှင်းခြင်းကြောင့်၊ အကာသော၊
 ကောင်းကင်သည်၊ အနန္တော၊ အဆုံးမရှိ၊ ဤသို့၊ အာကာသာနုဉ္ဇာယတ
 နံ၊ အာကာသာနုဉ္ဇာယတနုဈာန်ကို၊ ဥပသမ္ပန္န၊ ပြည့်စုံစေ၍၊ ဝိဟရတိ၊ နေ၏၊
 ဘိက္ခဝေ၊ ရဟန်းတို့၊ အယံဘိက္ခု၊ ဤအာကာသာနုဉ္ဇာယတနုဈာန်နှင့်ပြည့်
 စုံသောရဟန်းကို၊ မာရံ၊ မာရ်မင်းကို၊ အန္တံ၊ ကန်ခြင်းကို၊ အကာထိ၊ ပြုသော
 ရဟန်းဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ မာရက္ခံ၊ မာရ်မင်း၏စက္ခုကို၊ ဝဇိတွာ၊
 ပျက်ဆီး၍၊ အပဒံ၊ မာရ်မင်း၏အာရုံမဟုတ်သောရဟန်းဟူ၍၊ ဝုစ္စတိ၊
 ဆိုအပ်၏၊ ပါဝိမတော၊ မာရ်နတ်သား၏အဒဿနံ၊ မမြင်ခြင်းသို့၊ ဂတော၊
 ရောက်သောရဟန်းဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝုနံ၊
 တတန်၊ ပရံစ၊ တပါးတုံထည်း၊ ဘိက္ခု၊ ရဟန်းသည်၊ သဗ္ဗသော၊ အချင်းခပ်
 ထိမ်း၊ အာကာသာနုဉ္ဇာယတနံ၊ အာကာသာနုဉ္ဇာယတနုဈာန်ကို၊ သာ
 တိက္ကမာ၊ လွန်၍၊ ဝိညာဏံ၊ ပဌမာဂ္ဂုဝိညာဏံသည်၊ အနန္တံ၊ အဆုံးမရှိ၊ ဤသို့၊
 ဤသို့၊ ဝိညာဏုဉ္ဇာယတနံ၊ ဝိညာဏုဉ္ဇာယတနုဈာန်ကို၊ ဥပသမ္ပန္န၊ ပြည့်စုံ
 စေ၍၊ ဝိဟရတိ၊ နေ၏၊ (ပ)၊ သဗ္ဗသော၊ အချင်းခပ်ထိမ်း၊ ဝိညာဏုဉ္ဇာယတနံ၊
 ဝိညာဏုဉ္ဇာယတနုဈာန်ကို၊ သမတိက္ကမာ၊ လွန်၍၊ ဝိညာဏုဉ္ဇာယတနံ၊ ထိုထိုစဉ်းမျှ
 သည်၊ နတ္ထိ၊ မရှိ၊ ဤသို့၊ အာကာသာနုဉ္ဇာယတနံ၊ အာကာသာနုဉ္ဇာယတနုဈာန်
 ကို၊ ဥပသမ္ပန္န၊ ပြည့်စုံစေ၍၊ ဝိဟရတိ၊ နေ၏၊ (ပ)၊ သဗ္ဗသော၊ အချင်းခပ်ထိမ်း၊
 အာကာသာနုဉ္ဇာယတနံ၊ အာကာသာနုဉ္ဇာယတနုဈာန်ကို၊ သမတိက္ကမာ၊ လွန်၍၊ နေ

သညာနာသညာထံတံ၊ နေဝသညာနာသညာယထာနုဇ္ဈာန်ကို၊ ဥပသမ္ပန္န၊
 ပြည့်စုံစေ၍၊ ဝိဟရတိ၊ နေ၏၊ (ပ) ဘိက္ခုဝေ၊ ရဟန်းတို့၊ ပုန၊ တတန်း၊ ဖရံစ၊
 တပါးတုံလည်း၊ ဘိက္ခု၊ ရဟန်းသည်၊ သဗ္ဗသော၊ အချင်းခပ်သိမ်း၊ နေဝ
 သညာနာသညာယထာနုဇ္ဈာန်ကို၊ သမတိက္ကမ၊
 လွန်၍၊ သညာဝေဒယိတ နိရောဓံ၊ သညာဝေဒနာတို့၏ ချုပ်ရာ နိရောဓ
 သမာပတ်ကို၊ ဥပသမ္ပန္န၊ ပြည့်စုံစေ၍၊ ဝိဟရတိ၊ နေ၏၊ အဿဘိက္ခုနော၊
 သိုရဟန်းအား၊ ပညာယစ၊ ပညာဖြင့်လည်း၊ သစ္စာနိ၊ သစ္စာတို့ကို၊ ဒိသ္မာ၊
 မြင်၍၊ အာသဝါ၊ လေးပါးသော အာသဝတို့သည်၊ ပရိက္ခိတာ၊ ကုန်ကုန်သည်
 ဟောဒ္ဓိ၊ ဖြစ်ကုန်၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ အယံဘိက္ခု၊ ဤနိရောဓသမာ
 ပတ်နှင့်ပြည့်စုံသော ရဟန်းကို၊ မာရံ၊ မာရ်မင်းကို၊ အန္တံ၊ ကန်ခြင်းကို၊ အကာ
 သိ၊ ပြုသော ရဟန်းဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ မာရစက္ခု၊ မာရ်မင်း၏စက္ခုကို၊
 ဝမိတ္တာ၊ ပျက်ဆီး၍၊ အပဒံ၊ မာရ်မင်း၏ အာရုံမဟုတ်သော ရဟန်းဟူ၍၊ ဝုစ္စ
 တိ၊ ဆိုအပ်၏၊ ပါဝိမထော၊ မာရ်နတ်သား၏၊ အဒဿနံ၊ မမြင်ခြင်းသို့၊
 ဝတော၊ ရောက်သော ရဟန်းဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ လောကော၊ လောက၌၊
 ဝိသတ္တိကံ၊ ဘဏ္ဍာကို၊ တိဇ္ဈော၊ လွန်မြောက်ပြီးသော ရဟန်းဟူ၍၊ ဝုစ္စတိ၊
 ဆိုအပ်၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏၊ ဘဂဝါ၊ မြတ်စွာဘုရား
 သည်၊ ဣဒံစ၊ ဤသို့သော စကားကို၊ အဝေါစ၊ မိန့်တော်မူ၏၊ ထေဘိက္ခု၊
 ထိုရဟန်းတို့သည်၊ အတ္တမနာ၊ နှစ်လိုဝမ်းသာကုန်သည်ဖြစ်၍၊ ဘဂဝတော၊
 မြတ်စွာဘုရား၏၊ ဘာသိတံ၊ ဟောတော်မူအပ်သော ထရားစကားကို၊ အဘိ
 နန္ဒ၊ အလွန်နှစ်သက် ဝမ်းမြောက်ကုန်ပြီး ဣတိ၊ ဤသို့၊ သုတံ၊ ကြားအပ်
 ၏၊ ပဉ္စဝံ၊ ငါးခုမြောက်သော၊ နိဝါပသုတ္တံ၊ နိဝါပသုတ်သည်၊ နိဗ္ဗိတံ၊
 ပြီးခြင်းသို့ရောက်ပြီ။

မူလပဏ္ဍိတသင်္ဃန္ဒိတနိဿယ-ပဌမတွဲပြီး၏။